

နမော ဝဒဿ တဂဝတော အာရဟတော
သဗ္ဗာသဗ္ဗာဒဿ။

“နိဒါန်း” — ၂၀

အထခေါဘင်္ဂါအစီရပက္ကန္တေသု ပါဝေယျကေသု မဇ္ဈေသု
ဘူ ကြိယျာဝံ ဘိက္ခုသံ ယံ အနုဝိသောကေတွာ အာယသ္မန္တံ သာ
ရိပုတ္တံ အာမန္တေသိ။ ဝိဂတထိနမိဒ္ဓေါခေါသာရိပုတ္တံ ဘိက္ခု
သံဗော ပဋိဘာတုတံသာရိပုတ္တံ ဘိက္ခုနံ ဓမ္မိကထာ၊ ပိဋိဇေ
အာရိဗာယတိ တမပံ အာယမိသာမိတံ။ ဇဝံသာန္တေသံ နှစ်
အာယသ္မာသာရိပုတ္တော ဘဂဝတော ပစ္စယောသိ။ (သင်္ဂဟသုက)

အထခေါ၊ ထိုအခါ၌။ ဘဂဝါ၊ ဖြတ်စွာဘုရားသည်။ ပါဝေ
ယျကေသု၊ ပါဝါတိုင်း သား ဖြစ်ကုန်သော။ မဇ္ဈေသု၊ မဇ္ဈာ
မင်းတို့သည်။ အစီရပက္ကန္တေသု၊ ဖြစ်ကြောကြောကြော မိ
ဘူ ကြိယျာဝံ၊ သိတ်သိတ်နေသော။ ဘိက္ခုသံ ယံ၊ ရဟန်းသံဃာ
ကို။ အနုဝိသောကေတွာ၊ ကြည့်တော်မူ၍။ အာယသ္မန္တံ သာရိ
ပုတ္တံ၊ အရှင်သာရိပုတ္တာကို။ အာမန္တေသိ၊ မိန့်တော်မူ၏။ ကထ
အာမန္တေသိ၊ အဘယ်သို့ မိန့်တော်မူသနည်း။ သာရိပုတ္တံ၊ ချစ်
သားသာရိပုတ္တာ။ ဘိက္ခုသံဗော၊ ရဟန်းသံဃာသည်။ ခေါ၊
စင်စစ်။ ဝိဂတထိနမိဒ္ဓေါ၊ ကင်းသော ဝိကဖြည်းချင်းရှိ၏။
သာရိပုတ္တံ၊ ချစ်သားသာရိပုတ္တာ။ ဘိက္ခုနံ၊ ရဟန်းတို့အား။
ဓမ္မိကထာ၊ တရားစကားသည်။ တံ၊ သင်ကို။ ပဋိဘာတု၊ ထင်
စေသတည်း။ ဇေ၊ ငါဘုရားအား။ ပိဋိ၊ ခါးသည်။ အာရိဗာယ
တိ၊ နာ၏။ တံ၊ ထိုခါးကို။ အပံ၊ ငါဘုရားသည်။ အာယမိသာမိ၊
စေပေအံ့။ ဣတိ ဇေံ၊ ဤသို့။ အာမန္တေသိ၊ မိန့်တော်မူ၏။
ဘန္တေ၊ ဖြတ်စွာဘုရား။ ဇဝံသာ ခု၊ ဖြောင့်ကောင်းပါပြီ။ ဣတိ
ခေါ၊ ဤသို့ ဣငံ။ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိပုတ္တာ
သည်။ ဘဂဝတော၊ ဖြတ်စွာဘုရားအား။ ပစ္စယောသိ၊ ဝန်ခံ၏။

(အနက်)။ ။ ။
ဤစကားရပ်၌၊ အာမန္တေသိ၊ ပာပုသော ပုဒ်၏ အဓိပ္ပါယ်သော
ကား။ ငြင်းခွန်ချင်း၊ ချိက်ရန်ဖြစ်ချင်း၊ ဆန့်ကျင်ဘက်အယူ
ဂါဒဖြစ်ချင်း၊ နှစ်ဦးဆိုင်ချင်း၊ ထိုဦးဖြစ်ချင်း ဌာထိက်သော၊
ငြင်းခွန်ချင်း၊ အကြောင်း ဖြစ်သော၊ ဝိဝါဒမူလကုဋိမင်းဇေ
စေ၍၊ ညီညွတ်သော ကိစ္စသာမရှိရုံသက် ကောင်းစွာဖြော
ဆို၍၊ တရားကို ယောစေတော်မူလျှင် နှစ်ဦး ဖြတ်စွာဘုရား
သည်။ ချစ်သားသာရိပုတ္တာ၊ ရဟန်းတို့ကို တရားစကားသည်

သင်ကိုဆင်ရေသတည်းဟူ၍ မိန့်တော်မူ၏။
သိလျှင် အဓိပ္ပါယ်သော်ကား နိဂဏ္ဍ သေသောကာပ၊ ဝဋ်
ဒုက္ခဘူတဝဋ် ထွက်မြောက်၍ မင်္ဂလသီရိဗုဒ္ဓကို ငါတို့ သဘာ
ရအမူဟူ၍ တိတ္ထိတို့ ငြင်းခွန်ချင်းသော စကားကို ဗုဒ္ဓ၏ချစ်
သား သာဗုဒ္ဓြာ၊ သံဃာမှ ငြင်းခွန်ချင်းကို ဖြစ်စေတတ်သော
ငြင်းခွန်ချင်း အကြောင်းဖြစ်သော၊ ဝိဝါဒမူလကို ငြိမ်းစေ
၍ သံဃာညီညွတ်သော ကိစ္စသာမရှိရသကို ကောင်းစွာ ဖြေ
ဆို၍ တရားဟောအောင် သံဃာ့သောငှါ ယခုချစ်သား တို့က
ထွန်းသော အားဖြင့် တရားဟောသော ပု-မိန့်တော်မူလျှင်
ဖြစ်သည်။

အာမန္တေသီတိ ဘဏ္ဍနာဒီသုဂ္ဂဟသမာကါဂုံသွာချာဝံ ခမ္မ
ဒေသေတု ကါမေါ ဘမန္တေသိ။ (အဋ္ဌကထာ)
အာမန္တေသီတိ၊ အာမန္တေသိ ဟူသည်ကား။ ဘဏ္ဍနာဒီသု
ငြင်းခွန်ချင်း အစရှိသည်တို့၌ ဝုဂ္ဂဟသမာကါဂုံ ငြိမ်းစေသော
အခြင်းအရာကို။ ကတ္တာ၊ ပြု၍။ သွာချာဝံ၊ ကောင်းစွာဟောအပ်
သည်ကို။ ကတ္တာ၊ ပြု၍။ ခမ္မံ၊ ပာဇာနည်ကို။ ဒေသေတု ကာမော၊ ဟော
စေတော်မူလျှင်သာ ဖြတ်စွာတရားသည်။ အာမန္တေသိ၊ မိန့်တော်
မူ၏။ (အနက်)။

သွာခါတံ ခမ္မံ ဒေသေတု ကာမေါတိ သွာခါတံ ကတ္တာ ခမ္မံ ကထေတု
ကာမော။ သတ္တာ ဂုရဝါ သွာခါတံ ခမ္မံ သယံသိက္ခုနံ ကထေတု ကါမေါ။
သတ္တာ ဂု ဒေသိတ ခမ္မံ မေဝ ဟိ တတော တတော ဂဟေတွာ သာဝ
ကာ သဗြဟ္မစါရိနံ ကထေန္တိ။ (ဇီကာ)။

သွာခါတံ ခမ္မံ ဒေသေတု ကာမေါတိ၊ သွာခါတံ ခမ္မံ ဒေသေတု
ကာမော ဟူသည်ကား။ သွာခါတံ၊ ကောင်းစွာဟောအပ်သည်
ကို။ ကတ္တာ၊ ပြု၍။ ခမ္မံ၊ တရားကို။ ကထေတု ကါမေါ၊ ဟောစေ
တော်မူလျှင်သာ ဖြတ်စွာတရားသည်။ အာမန္တေသိ၊ မိန့်တော်မူ
၏။ ဝါ၊ တနည်း။ သတ္တာ ဂု၊ ဖြတ်စွာတရားသည်။ ခမ္မော၊ တရား
ကို။ သွာခါတော၊ ကောင်းစွာဟောတော်မူအပ်ပြီ။ သယံ၊ ကိုယ်
တော်ဖြတ်သည်။ သွာခါတံ၊ ကောင်းစွာဟောတော်မူအပ်သော။
ခမ္မံ၊ တရားကို။ သိက္ခုနံ၊ ဂုဟနန်းဝင်္ဂကို။ ကထေတု ကာမော၊
ဟောစေလျှင်၏။ ပဒိသန္တံ၊ ဖြစ်၏။ သတ္တာ ဂု၊ ဖြတ်စွာတရားသည်။
ဒေသိတ ခမ္မံ မေဝ၊ ဟောတော်မူအပ်သော တရားကိုသာ ဟူ၍။
တတော တတော၊ ထိုထိုအရပ်မှ။ ဂဟေတွာ၊ ဟူ၍။ သာဝကာ၊
တပည့်သား သာဝကတို့သည်။ သဗြဟ္မစါရိနံ၊ သီတင်းသုံး
တော်တို့နား၊ ကထေန္တိ၊ ဖြောဟောပြောတော်မူ၏။ (အနက်)။

နိဂဏ္ဍ/သေသောကာပ၊ ဝဋ်ဒုက္ခဘူတဝဋ် ထွက်မြောက်

ဤမင်္ဂလာသို့ ဗုဒ္ဓကံကို ငါတို့ဆရာ ၇၀၀-ကျော်တို့ ဣန္ဒြေဖြင့် နှစ်
 ခုချင်း ကို ဖြစ်စေတတ်သော၊ ငြင်းခုံချင်း အကြောင်း ဖြစ်
 သော၊ ဝိဝါဒမျှလက် ငြိမ်းစေ ဤသံဃာညီညွတ်အောင် ကိစ္စသုံး
 မြို့၇၀၀ ကို ကောင်းစွာပြောဆို၍ တရားဟောအောင် သံဃာတော်
 ဘုရား မိန့်တော်မူချင်း ကြောင့်၊ တရားဟောလောဟု
 ဟောပုံကား။

အယံခေါပနာရသော အဗ္ဗာကံဘဂဝတော ခဇ္ဇောသ္မာဝါတော၊ သူ
 ပဝေဒိတော နိယျာနိကော ဥပသမသံဝတ္တနိကော သဇ္ဇာသဗ္ဗဒ္ဓိပဝေ
 ဒိတော၊ တတ္ထသဗ္ဗေဟေဝသင်္ဂါယိတဗ္ဗံ နဝိဝေဒိတဗ္ဗံ။ (သင်္ဂါယိတဗ္ဗံ)
 အာရသော၊ ငါ့ဘဝတို့။ အဗ္ဗာကံ၊ ငါတို့အဘဂဝတော၊ ဖြတ်စွာဘုရား
 သည်။ ခဇ္ဇော၊ တရားကို။ သ္မာဝါတော၊ ကောင်းစွာဟောတော်မူအပ်
 ပြီ။ သူပဝေဒိတော၊ ကောင်းစွာသိစေတော်မူအပ်ပြီ။ သဇ္ဇာသဗ္ဗဒ္ဓိ
 ပဝေဒိတော၊ ဖြတ်စွာဘုရားသည် ကောင်းစွာဟောတော်မူအပ်
 သော။ အယံခေါပန ခဇ္ဇော၊ ဤတရားသည် ကား။ နိယျာနိကော၊
 ထွက်မြောက်၏။ ဥပသမသံဝတ္တနိကော၊ ငြိမ်းချမ်းကို ဖြစ်
 စေတတ်၏။ တတ္ထ၊ ထိုတရား၌။ သဗ္ဗေဟေဝံ၊ အလုံးစုံသာ ယှဉ်ဖြစ်
 တူန်သော။ တုဗ္ဗေဟိ၊ သင်တို့သည်။ သင်္ဂါယိတဗ္ဗံ၊ အညီအညွတ်
 ပြောဆိုအပ်၏။ နဝိဝေဒိတဗ္ဗံ၊ မငြင်းခုံအပ်။ (အနက်)။

ဤစကား ၇၀၀၀၀ သွာ ဝါတော ဟူသော ပုဒ်အဓိပ္ပါယ်သော်ကား။
 ဖြတ်စွာဘုရား ဟောတော်မူအပ်သော တရားသည် ကား၊ သင်အပ်
 ကြားအပ်-နာယု ဤကျင့်အပ်သော ကြောင့်၊ ပရိယတ္တိတရားမည်
 ၏။ ပရိယတ္တိတရားသည် ကား၊ အနက်မှာ သော ဖောက်ပြန်
 သည်၏ မရှိချင်း ကြောင့်၊ သွာဝါတ မည် ၏။

အတ္ထဝိပ္ပလ္လာသဘာဝတောဝါ သုဋ္ဌိ အက္ခာတေတိ သွာဝါတော၊
 ယံထာဟိတိတ္ထိယာနံ ခဇ္ဇောသ အတ္ထောဝိပ္ပလ္လာသမာပဇ္ဇတိ။ အနန္တ
 ဂုယိကာတိ ဝုတ္တ ခဇ္ဇောန မနန္တဂုယိကာတ္တဘာဝတော၊ နိယျာနိ
 ကာတိ ဝုတ္တ ခဇ္ဇောန အနိယျာနိ ကတ္တဘာဝတော၊ တေနတေဒုက္ခာ
 တ ခဇ္ဇောယေဝဟေန္တိ။ န ယထာဘဂဝတော ခဇ္ဇောသ အတ္ထော
 ဝိပ္ပလ္လာသမာပဇ္ဇတိ။ အနန္တ ခဇ္ဇော အနန္တဂုယိကာ တုမေခဇ္ဇော
 နိယျာနိကာတိ ဝေဝုတ္တ ခဇ္ဇောန တထာသာဝါနတိက္ကမနတော
 တိ ဝေဝုတ္တ ဝပရိယတ္တိ ခဇ္ဇောသွာဝါတော။ (ဝိသုဒ္ဓိမဂ်)။

ဝါ၊ တနည်း။ ယော ခဇ္ဇော၊ အကြင်တရားကို အတ္ထဝိပ္ပလ္လာသ
 ဘာဝတော၊ အနက်မှာ သော ဖောက်ပြန်သည်၏ မရှိချင်း ကြောင့်
 သို့၎ ကောင်းစွာ။ သုဋ္ဌိ အက္ခာ တော၊ ဟောအပ်၏။ အတ္ထဝိပ္ပလ္လာသ

သော ခန္ဓော၊ ထိုတရား သည် သွားသိတော်၊ သွားသိတ မည်၏၊ သ ထာ
ဒိ၊ ဥပမာ မည်သည်ကား၊ တိတ္ထိ ယာနံ၊ တိတ္ထိ ဝှို၏၊ ခန္ဓဿ၊
တရား၏၊ အတ္ထော၊ အနက်သည်၊ ဝိပ္ပလ္လာသံ၊ ဖြားသော ဖေါက်
ပြန်ချင်း သို့။ အာပဇ္ဇတိ၊ ရောက်၏၊ ကံသ္မာ၊ အာယံ ကြောင့်၊
အာပဇ္ဇတိ၊ ရောက်သည်၊ ဣမေ ခန္ဓော၊ ဤတရား ဝှိုသည်၊
အန္တရာယိကာ၊ မင်ဖိုလ် နိဗ္ဗာန် အန္တရာယ ကို ပြုတတ် ကုန်၏။
ဣတိ၊ ဤသို့။ ဝုတ္တ ခန္ဓာနံ၊ ဟောအပ်သော တရား ဝှို၏၊ အနန္တရာ
ယိကတ္တာဘဝဏော၊ မင်ဖိုလ် နိဗ္ဗာန် အန္တရာယ ကို ပြုသော
သဘော မရှိသည် အဖြစ်ကြောင့်။ တိတ္ထိ ယာနံ၊ တိတ္ထိ ဝှို၏
ခန္ဓဿ၊ တရား၏၊ အတ္ထော၊ အနက်သည်၊ ဝိပ္ပလ္လာသံ၊ ဖြားသော
ဖေါက်ပြန်ချင်း သို့။ အာပဇ္ဇတိ၊ ရောက်၏။ ဣမေ ခန္ဓော၊ ဤ
တရား ဝှိုသည်။ နိယျာနိကာ၊ ဝဇ္ဇဒုက္ခ ဘုံဘဝ မှ ထွက်ကြောက်
ကုန်၏။ ဣတိ၊ ဤသို့။ ဝုတ္တ ခန္ဓာနံ၊ ဟောအပ်သော တရား ဝှို
၏။ အနိယျာနိကတ္တာဘဝဏော၊ ဝဇ္ဇဒုက္ခ ဘုံဘဝ မှ ထွက်ကြောက်
သော သဘော မရှိသည် အဖြစ်ကြောင့်။ တိတ္ထိ ယာနံ၊ တိတ္ထိ
ဝှို၏။ ခန္ဓဿ၊ တရား၏၊ အတ္ထော၊ အနက်သည်။ ဝိပ္ပလ္လာသံ၊
ဖြားသော ဖေါက်ပြန်ချင်း သို့။ အာပဇ္ဇတိ၊ ရောက်၏။ ဧတေ ခန္ဓော၊ ထို
တိတ္ထိ ဝှိုဟောသော တရား ဝှိုသည်။ ဒုက္ခက္ခာတ ခန္ဓာယေဝ၊ မကောင်း
သဖြင့် ဟောအပ်သော တရား ဝှိုသည် သာ ယျင်။ ယေန၊ အကြင်
ကြောင့်။ ဟောန္တိ၊ ဖြစ် ကုန်၏။ တေန၊ ထို ကြောင့်။ တိတ္ထိ ယာနံ၊
တိတ္ထိ ဝှို၏။ ခန္ဓဿ၊ တရား၏၊ အတ္ထော၊ အနက်သည်။ ဝိပ္ပလ္လာ
သံ၊ ဖြားသော ဖေါက်ပြန်ချင်း သို့။ အာပဇ္ဇတိ၊ သ ထာ၊ ရောက်သကဲ့သို့။
တထာ၊ ထို အတူ။ ဘဝဏော၊ ဖြတ်စွာ ဘုရား၏၊ ခန္ဓဿ၊ တရား
၏။ အတ္ထော၊ အနက်သည်။ ဝိပ္ပလ္လာသံ၊ ဖြားသော ဖေါက်ပြန်ချင်း
သို့။ နအာပဇ္ဇတိ၊ မရောက်။ ကသ္မာ၊ အာယံ ကြောင့်။ နအာ
ပဇ္ဇတိ၊ မရောက်သည်။ ဣမေ ခန္ဓော၊ ဤတရား ဝှိုသည်။
အန္တရာယိကာ၊ မင်ဖိုလ် နိဗ္ဗာန် အန္တရာယ ကို ပြုတတ် ကုန်၏။
ဣတိ ဝေံ၊ ဤသို့။ ဝုတ္တ ခန္ဓာနံ၊ ဟောအပ်သော တရား ဝှို၏။ တ
ထာဘာဝါန တိက္က မနဏော၊ ထိုသို့ ဟောတော်မူတိုင်း မင်ဖိုလ်
နိဗ္ဗာန် အန္တရာယ ကို ပြုသော သဘော မှ မပွန်သည် အ
ဖြစ်ကြောင့်။ ဘဝဏော၊ ဖြတ်စွာ ဘုရား၏၊ ခန္ဓဿ၊
တရား၏။ အတ္ထော၊ အနက်သည်။ ဝိပ္ပလ္လာသံ၊ ဖြားသော ဖေါက်
ပြန်ချင်း သို့။ နအာပဇ္ဇတိ၊ မရောက်။ ဣမေ ခန္ဓော၊ ဤတရား
ဝှိုသည်။ နိယျာနိကာ၊ ဝဇ္ဇဒုက္ခ ဘုံဘဝ မှ ထွက်ကြောက် ကုန်၏။
ဣတိ ဝေံ၊ ဤသို့။ ဝုတ္တ ခန္ဓာနံ၊ ဟောအပ်သော တရား ဝှို၏။
တထာဘာဝါန တိက္က မနဏော၊ ထိုသို့ ဟောတော်မူတိုင်း ဝဇ္ဇဒုက္ခ

ဘုံဘဝမှ ထွက်မြောက်သောသဘောကို မပွန်သည်အဖြစ်
ကြောင့်။ ဘဝဝေကာ၊ ဖြတ်စွာဘုရား၏ ဓမ္မသာ၊ တရား၏
အတ္ထော၊ အနက်သည်။ ဝိပဿနာ၊ မှားသောဒါ၏ ပြန်ချင်း
သို့။ နအာပဇ္ဇေဝံ၊ မကောက်၊ ဒေံ၊ ဤသို့။ တာဝ၊ ရှေးဦးစွာ၊
ပရိယတ္တိဓမ္မော၊ ပရိယတ္တိ တရားသည် သွာခါတော၊ သွာခါတံ
မည်၏။ (အနက်)။

ဤစံကား ဂုဗ်ဗျ၊ ဗြာဟ္မသဗ္ဗေဟေဝသင်္ဂါယိတဗ္ဗံ၊ နဝိစဒိတဗ္ဗံ ဟု
သောဒါ ဝိပျာယ်သော်ကား၊ ဖြတ်စွာဘုရားကောင်းစွာဟော
တော်မူအပ်သော တရားသည်ကား၊ သင်အပ်-ကြားအပ်-
နာယုဏ်ကျင့်အပ်သော ကြောင့်၊ ပရိယတ္တိတရား မည်၏။ ပရိ
ယတ္တိတရားသည်ကား၊ ဒေသနာနည်း မည်၏။ ဒေသနာနည်း
ဖြစ်သော တရား၌ အမှားကို အမှားဟု-ဟောသော တရားကို
အမှားကို အမှား ဟောသော တရားဟု။ အမှန်ကို အမှန်ဟု-ဟော
သော တရားကို၊ အမှန်ကို အမှန်ဟောသော တရားဟု၊ အလုံးစုံ
အညီအညွတ် သင်တို့ ပြောဆိုအပ်၏။ အမှားကို အမှန်ဟု၊
အမှန်ကို အမှားဟု၊ အနက်ပုဒ်သဒ္ဓါ ပုဒ်ထုတ်၍ မငြင်းခွန်အပ်။

တတ္ထာတိ တသ္မိံ ဓမ္မေ။ သင်္ဂါယိတဗ္ဗံ သမဂ္ဂေပိ ဘာသိ
တဗ္ဗံ။ ဧကဝစနေပိ အဝိဂ္ဂန္တဝစနေပိ ဘာဏိတဗ္ဗံ။ နဝိဝဒိတဗ္ဗံ
အတ္ထေဝါ ဗျူရောပိ ဝိဝါဒေါနကာတဗ္ဗေ။ (အဋ္ဌကထာ)။

တတ္ထာတိ၊ တတ္ထ ဟုသည်ကား။ တသ္မိံ ဓမ္မေ၊ ထိုတရား၌
သင်္ဂါယိတဗ္ဗံ၊ သင်္ဂါယိတဗ္ဗံ ဟုသည်ကား။ သမဂ္ဂေပိ၊ အညီ
အညွတ်။ ဘာသိတဗ္ဗံ၊ ပြောဆိုအပ်၏။ ဧကဝစနေပိ၊ ဝါယော
ပြောဆိုချင်း တို့ ဖြစ်။ အဝိဂ္ဂန္တဝစနေပိ၊ ဆန့်ကျင်ချင်း မရှိသော
ပြောဆိုချင်း တို့ ဖြစ်။ ဘာဏိတဗ္ဗံ၊ ပြောဆိုအပ်၏။ နဝိဝဒိတဗ္ဗံ၊
နဝိဝဒိတဗ္ဗံ ဟုသည်ကား။ အတ္ထေဝါ၊ အနက်၌သော်၎င်း။ ဗျူရော
ဝါ၊ သဒ္ဓါ၌သော်၎င်း။ ဝိဝါဒေါ၊ ငြင်းခွန်ချင်း ကို။ နကာတဗ္ဗေ၊
မပြုအပ်။ (အနက်)။

သမဂ္ဂေပိ ဘာသိတဗ္ဗံ အညမည် သမဂ္ဂေပိ ဟုတွာ ဘာ
သိတဗ္ဗံ။ သဇ္ဈာယိတဗ္ဗေဝ ဝေဏှတဗ္ဗာတိ အတ္ထော။ သထာပံ
သမဂ္ဂေပိ သင်္ဂါယနံ ဟောတိ။ တဗ္ဗိ ဒေသေတုံ ဧကဝစနေပိတိ
အာဒိဂုတ္တံ။ ဧကဝစနေပိတိ အဝိဂ္ဂေဘောဓေ၊ သံဃာနဝစနေပိ။
ဧနာဟ အဝိဂ္ဂန္တဝစနေပိတိ အာဒိ။ (ဋီကာ)။

သမဂ္ဂေပိ ဘာသိတဗ္ဗံ၊ သမဂ္ဂေပိ ဘာသိတဗ္ဗံ ဟုသည်ကား။
အညမည်၊ အချင်းချင်း။ သမဂ္ဂေပိ၊ အညီအညွတ်။ ဟုတွာ၊ ဖြစ်
၍။ ဘာသိတဗ္ဗံ၊ ပြောဆိုအပ်၏။ သဇ္ဈာယိတဗ္ဗေဝ သဇ္ဈာယိ
နည်း သဂုဇ္ဈာယိအပ်၏။ ဝေဏှတဗ္ဗာ၊ ဖိုရ်လည်း ပွင့်ဆိုအပ်၏။

ကိုတိအယံအက္ခော၊ ဤကားအနက်။ ယထာယနယေနပနအာကာ
 ရေန၊ အကြင်အခြင်းအရာအားဖြင့်သော်ကား။ သမဂ္ဂေဟိ၊ အညီ
 အညွတ်။ သင်္ဂါယနံ၊ ပြောဆိုချင်းသည်။ ဟောဝီ၊ ဖြစ်၏။ တမ္ဗ
 အာကာရံ၊ ထိုအခြင်းအရာကိုလည်း။ ဒေသတံ၊ မြေချင်းငှာ။
 ဧကဝစနေဟိတိအာဒိဝစနံ၊ ဧကဝစနေဟိဤသို့အစရှိသော
 စကားကို။ ဝုတ္တံ၊ ဆိုအပ်ပြီ။ ဧကဝစနေဟိတိ၊ ဧကဝစနေဟိဟု
 သည်ကား။ အဝိဂ္ဂောခသာဝေန၊ ဆန့်ကျင်သည်၏မရှိချင်းကြောင့်
 သမာနဝစနေဟိ၊ တူသောပြောဆိုချင်းတို့ဖြင့်။ တေန၊ ထိုကြောင့်
 အဝိဂ္ဂုဝစနေဟိ၊ တူသောပြောဆိုချင်းတို့ဖြင့်။ ဣတိအာဒိဝစနံ၊
 ဤသို့အစရှိသောစကားကို။ အာဟ၊ ဆိုပြီ။ (အနက်)။
 ဤစကား၇ပုဒ်၊ ဝိဝါဒေါဟုသောပုဒ်၏စာခိပ္ပါယ်သော်ကား၊
 ငြင်းခွန်ခြင်းသည်ဝိဝါဒမည်၏။ ငြင်းခွန်ချင်းအကြောင်းသည်၊
 ဝိဝါဒမူလမည်၏။ ဝိဝါဒမူလကား ခြောက်ပါး။

ဆဝိဝါဒမူလနံ။ ဣခါဝုသောတိက္ခကောခနောဟောတိ
 ဥပနာဟိ၊ သောသောအာဝုသောတိက္ခကောခနောဟောတိဥပ
 နာဟိ၊ သောသတ္ထုဂီဝိအဂါဂုဝေါဝိဟဂုဝိအပ္ပတိသော။
 ခန္ဓေပိအဂါဂုဝေါဝိဟဂုဝိအပ္ပတိသော၊ သံယေပိအဂါဂုဝေါ
 ဝိဟဂုဝိအပ္ပတိသော၊ သိက္ခာယပိနပရိပုရုကာဂီဟောတိ။
 ယောသောအာဝုသောတိက္ခသတ္ထုဂီဝိအဂါဂုဝေါဝိဟဂုဝိ
 အပ္ပတိသော၊ ခန္ဓေ၊ သံယေပိ၊ သိက္ခာယပိနပရိပုရုကာဂီ
 သောသံယေပိဝါဒီရနေတိ၊ ယောဟောတိဝိဝါဒေါဗဟုဇန
 အပတိတာယဗဟုဇနအသုခါယဗဟုနောဇနဿအနတ္တာယ
 အပတိတာယဗဟုဇနအသုခါယဗဟုနောဇနဿအနတ္တာယ
 အပတိတာယဗဟုဇနအသုခါယဗဟုနောဇနဿအနတ္တာယ
 ဝိဝါဒမူလံအတ္ထတ္တံဝါဗဟိဒ္ဓါဝါသမနုပဿေယျာထ၊ တတြာတုဇ္ဇေ
 အာဝုသောတသေဝပါပကဿဝိဝါဒမူလဿပဟာနာယဝါယ
 မေယျာထ၊ ဧဝဂ္ဂပံတေတုဇ္ဇေအာဝုသောဝိဝါဒမူလံအတ္ထတ္တံ
 ဝါဗဟိဒ္ဓါဝါနသမနုပဿေယျာထ၊ တတြာတုဇ္ဇေအာဝုသော
 တံသေဝပါပကဿဝိဝါဒမူလဿအာယတိ၊ အနဝဿဝါယ
 ပဋိပဇ္ဇေယျာထ။ ဧဝမေတဿပါပကဿဝိဝါဒမူလဿ
 ပဟာနံဟောတိ။ ဧဝမေတဿပါပကဿဝိဝါဒမူလဿအာ
 ယတိ၊ အနဝဿဝေါဟောတိ။

ပုနစပရံအာဝုသောတိက္ခမက္ခိဟောတိပဟာသိ၊ ဣဿုကီ
 ဟောတိမစ္ဆိ၊ သန္တောဟောတိမာယာဝိ၊ ပါပိစောဟောတိမစ္ဆိ
 ဒဋ္ဌိ၊ သန္တိဋ္ဌိပုဂ္ဂာသိဟောတိအာခါနဂါဟိ၊ ဒုပ္ပဋ္ဌိဿဂီ၊ ယော
 သောအာဝုသောတိက္ခသန္တိဋ္ဌိပုဂ္ဂာသိဟောတိအာခါနဂါဟိ

ဒုပ္ပငိုနိဿဒ္ဓိ၊ ယောပာတ္တိဂိုပိ၊ အင်္ဂါဂုဝေါဝိဟဂုတိ၊ အပ္ပတိဿော။
ခန္ဓေပိ၊ အင်္ဂါဂုဝေါဝိဟဂုတိ၊ အပ္ပတိဿော။ သံဃေပိ၊ အင်္ဂါဂုဝေါ/
ဝိဟဂုတိ၊ အပ္ပတိဿော။ သိက္ခာယပိ၊ နပရိယု၊ ကာရိ၊ ဝေဟံတိ။
ယောသော၊ အာဂုသော၊ အိက္ခာယတ္တိဂိုပိ၊ အင်္ဂါဂုဝေါဝိဟဂုတိ၊ အပ္ပ
တိဿော။ ခန္ဓေ၊ သံဃေပိ၊ သိက္ခာယပိ၊ နပရိယု၊ ကာရိ၊ ယော
သံဃေဝိဝါဒိ၊ ဇနောတိ၊ ယောဟောတိ၊ ဝိဝါဒေါ၊ ဗဟုဇနော၊ အနိကာယ
ဗဟုဇနော၊ အသုခါယ၊ ဗဟုဇနော၊ ဇနော၊ အနတ္တယ၊ အဟိကာယ၊ ဒုက္ခယ၊
ဒေဝမနုဿာနံ၊ ဇေဂ္ဂပံတေတုဗြေဓာဂုသော၊ ဝိဝါဒေ၊ မုလံ၊ အဇ္ဈတ္တိဝါ၊
ဗဟိဒ္ဓါဝါ၊ သမနုပသောယျာထ၊ တဠာတုဗြေဓာဂုသော၊ တဿေဝ
ပါပကဿ၊ ဝိဝါဒေ၊ မုလဿ၊ ပဟာနာယ၊ ဝါယမေယျာထ၊ ဇေဂ္ဂပံ
တေတုဗြေဓာဂုသော၊ ဝိဝါဒေ၊ မုလံ၊ အဇ္ဈတ္တိဝါ၊ ဗဟိဒ္ဓါဝါ၊ သမနု
ပသောယျာထ၊ တဠာတုဗြေဓာဂုသော၊ တဿေဝပါပကဿ၊
ဝိဝါဒေ၊ မုလဿ၊ အာယတိ၊ အနဝဿ၊ ဝါယ၊ ပဋိပဇ္ဇေယျာထ၊ ဇေမေ
တဿ၊ ပါပကဿ၊ ဝိဝါဒေ၊ မုလဿ၊ ပဟာနံဟောတိ၊ ဇေမေတဿ၊
ပါပကဿ၊ ဝိဝါဒေ၊ မုလဿ၊ အာယတိ၊ အနဝဿ၊ ဝေါဟောတိ။

(သင်္ဂီတိသုတ်ဆက္က)။

(အဗ္ဗာ။ ။ သဝိဝါဒမုလာနိ၊ နှစ်ဗျံ၊ ပါပိစ္ဆောဟောတိ၊ မိစ္ဆာဒိဋ္ဌိတိုင်
အောင်အနက်မပေး။ ။ ဗုဒ္ဓစပရိအာဂုသော၊ အိက္ခာယ။)

အာဂုသော၊ ငါ့ရှင်တို့။ ဗုဒ္ဓစ၊ တဖန်လည်း။ အပရိ၊ တပါးတို့။
အိက္ခာယ၊ ဂုဟနိသည။ သန္တိဋ္ဌိပကမာသိ၊ မိမိအယျကိုသာလျှင်
သုံးသပ်သောအလေ့သဘောရှိသည်။ ဟောတိ၊ ဖြစ်၏။ အာခါ
နဂါဟိ၊ မြဲမြန်စွာယျသောအလေ့သဘောရှိသည်။ ဟောတိ၊ ဖြစ်
၏။ ဒုပ္ပငိုနိဿဒ္ဓိ၊ ဇနော၊ နိုင်ခဲသောအလေ့သဘောရှိသည်။ ဟောတိ၊
ဖြစ်၏။ အာဂုသော၊ ငါ့ရှင်တို့။ ယောသော၊ အိက္ခာယ၊ အကြင်ဂုဟနိ
သည။ သန္တိဋ္ဌိပကမာသိ၊ မိမိအယျကိုသာလျှင်သုံးသပ်သော
အလေ့သဘောရှိသည်။ ဟောတိ၊ ဖြစ်၏။ အာခါနဂါဟိ၊ မြဲမြန်စွာ
ယျသောအလေ့သဘောရှိသည်။ ဟောတိ၊ ဖြစ်၏။ ဒုပ္ပငိုနိဿဒ္ဓိ၊
ဇနော၊ နိုင်ခဲသောအလေ့သဘောရှိသည်။ ဟောတိ၊ ဖြစ်၏။ သော
အိက္ခာယ၊ ထိုဂုဟနိသည။ သတ္တိဂိုပိ၊ သူကားဗြဟ္မလည်း။ အင်္ဂါဂုဝေါ၊ ဂြိသေ
ချင်းမရှိသည်ဖြစ်၏။ ဝိဟဂုတိ၊ နေ၏။ အပ္ပတိဿော၊ တုပဝပချင်း
မရှိသည်ဖြစ်၏။ ဝိဟဂုတိ၊ နေ၏။ ခန္ဓေပိ၊ တကားဗြဟ္မလည်း။ အင်္ဂါဂု
ဝေါ၊ ဂြိသေချင်းမရှိသည်ဖြစ်၏။ ဝိဟဂုတိ၊ နေ၏။ အပ္ပတိဿော၊
တုပဝပချင်းမရှိသည်ဖြစ်၏။ ဝိဟဂုတိ၊ နေ၏။ သံဃေပိ၊ သံဃာ
ဗြဟ္မလည်း။ အင်္ဂါဂုဝေါ၊ ဂြိသေချင်းမရှိသည်ဖြစ်၏။ ဝိဟဂုတိ၊ နေ
၏။ အပ္ပတိဿော၊ တုပဝပချင်းမရှိသည်ဖြစ်၏။ ဝိဟဂုတိ၊ နေ
၏။ သိက္ခာယပိ၊ သိက္ခာဗြဟ္မလည်း။ ပရိယု၊ ကာရိ၊ ဖြစ်လျှင်

သော အလေ့ သဘော ဂြိုဟ်သည်။ နှစ်တော်တော်၊ မဖြစ်။ အာဂုဏေ၊ ငါ့ဂြို
တို့။ ယေဘုယျသော အကြောင်းတရားများသည်။ သတ္တဝါတို့၊ တရားမှ
လည်း။ အင်္ဂါဂုဏေ၊ ဤသော ချင်း မဂြိုဟ်သည် ဖြစ်၏။ ဝိဟာဂုဏေ၊ နေ၏။
အပ္ပတိသော၊ တူပင်ပင်ချင်း မဂြိုဟ်သည် ဖြစ်၏။ ဝိဟာဂုဏေ၊ နေ၏။
မန္တေပိ၊ တရားမှ လည်း။ အင်္ဂါဂုဏေ၊ ဤသော ချင်း မဂြိုဟ်သည် ဖြစ်
၏။ ဝိဟာဂုဏေ၊ နေ၏။ အပ္ပတိသော၊ တူပင်ပင်ချင်း မဂြိုဟ်သည်
ဖြစ်၏။ ဝိဟာဂုဏေ၊ နေ၏။ သံဃေပိ၊ သံဃာဗျူဟည်း။ အင်္ဂါဂုဏေ၊
ဤသော ချင်း မဂြိုဟ်သည် ဖြစ်၏။ ဝိဟာဂုဏေ၊ နေ၏။ အပ္ပတိသော၊
တူပင်ပင်ချင်း မဂြိုဟ်သည် ဖြစ်၏။ ဝိဟာဂုဏေ၊ နေ၏။ သိက္ခာယပိ၊
သိက္ခာဗျူဟည်း။ ပရိယုဂ္ဂကာ ဂြိုဟ်သည် ကျင့်သော အလေ့ သဘော ဂြို
သည်။ နှစ်တော်တော်၊ မဖြစ်။ သော အကြောင်းတရားများသည်။ သံဃေ၊
သံဃာဗျူဟည်း။ ဝိဝါဒ၊ ငြင်း ချင်း ချင်း ကို။ ဇနော၊ ဖြစ်စေ၏။ ယောဝိဝါဒေါ၊
အကြောင်း ငြင်း ချင်း သည်။ ဟောတော်၊ ဖြစ်၏။ တထံ ဟောတော်၊
အဘယ်သို့ ဖြစ်သနည်း။ ဗဟုဇန အဟိတာယ၊ များစွာ သော သူတို့
၏ မစီး ပွား ချင်း ဌာ။ ဟောတော်၊ ဖြစ်၏။ ဗဟုဇန အသုခါယ၊ များစွာ
သော သူတို့ ၏ မချမ်းသာ ချင်း ဌာ။ ဟောတော်၊ ဖြစ်၏။ ဗဟုဇန
ဇနဿ၊ များစွာ သော သူ အပေါင်း ၏ အနတ္တဿ၊ အကျိုး မဲ့ ချင်း
ဌာ။ ဟောတော်၊ ဖြစ်၏။ ဗဟုဇန ဇနဿ၊ များစွာ သော သူ အပေါင်း
၏ အဟိတာယ၊ မစီး ပွား ချင်း ဌာ။ ဟောတော်၊ ဖြစ်၏။ ဒေဝမနုဿာ
နံ၊ နတ် ယူတို့ ၏ သုက္ခဿ၊ ဆင်း ရဲ ချင်း ဌာ။ ဟောတော်၊ ဖြစ်၏။
အာဂုဏေ၊ ငါ့ဂြိုဟ်တို့။ တုဗ္ဗေ၊ သင်တို့ သည်။ ဝေဂ္ဂပံ၊ ဤသို့ သဘော
ဂြိုဟ်သော။ ဝိဝါဒ မျှလံ၊ ငြင်း ချင်း ချင်း ၏ အကြောင်းကို၊ အဇ္ဈတ္တံ၊
မိမိ သန္တာန် ဗျူဟည်း။ ဗဟိဒ္ဓါဝါ၊ သူ့ သန္တာန် ဗျူဟည်း။ စေသမနု
ပသေယျာထ၊ အကယ် ဤ ဂြိုဟ် ကုန် သည် ဖြစ်အံ့။ အာဂုဏေ၊
ငါ့ဂြိုဟ်တို့။ တုဗ္ဗေ၊ သင်တို့ သည်။ တတြာ၊ ထိုသို့ ဂြိုဟ် ရာ ဗျူဟည်း။ ပါပ
ကဿ၊ ယုတ်ဆာ သော။ တသေဝ ဝိဝါဒ မျှလံ၊ ထိုငြင်း ချင်း ချင်း
၏ အကြောင်းကို သာ ယျှင်။ ပဟာနာယ၊ ပယ် ချင်း ဌာ။ ဝါယာမေ
ယျာထ၊ အား ထုတ် ကြ ကုန် လော။ အာဂုဏေ၊ ငါ့ဂြိုဟ်တို့။ တုဗ္ဗေ၊
သင်တို့ သည်။ ဝေဂ္ဂပံ၊ ဤသို့ သဘော ဂြိုဟ်သော။ ဝိဝါဒ မျှလံ၊ ငြင်း ချင်း
ချင်း ကို။ အဇ္ဈတ္တံ၊ မိမိ သန္တာန် ဗျူဟည်း။ ဗဟိဒ္ဓါဝါ၊ သူ့
သန္တာန် ဗျူဟည်း။ စေသမနု ပသေယျာထ၊ အကယ် ဤ
မဂြိုဟ် ကြ ကုန် သည် ဖြစ်အံ့။ အာဂုဏေ၊ ငါ့ဂြိုဟ်တို့။ တုဗ္ဗေ၊
သင်တို့ သည်။ တတြာ၊ ထိုသို့ မဂြိုဟ် ရာ ဗျူဟည်း။ ပါပကဿ၊ ယုတ်ဆာ
သော။ တသေဝ ဝိဝါဒ မျှလံ၊ ထိုငြင်း ချင်း ချင်း ၏ အကြောင်း ၏
သာ ယျှင်။ အာယတံ၊ နောင် ဝါ။ အနဝသဝါယ၊ မနှိပ်စက် ချင်း ဌာ
ပဋိပစ္စေယျာထ၊ ကျင့် ကြ ကုန် လော။ ဝေ၊ ဤသို့ အား ထုတ်

သံညိုသော်။ ပါပကံသာ၊ ယုတ်မာသော။ ဇေတဿ၊ ဝိဝါဒ၊ မုလဿ၊ ယို
ငြင်းခွန်ချင်း အိအကြောင်းကို။ ပဟာနံ၊ ပယ်ချင်းသည်။ ပောဏိ၊
ဖြစ်၏။ ဇေ၊ ဤသို့ကျင့်သည်ရှိသော်။ ပါပကံသာ၊ ယုတ်မာသော။
ဇေတဿ၊ ဝိဝါဒ၊ မုလဿ၊ ထိုငြင်းခွန်ချင်း အိအကြောင်း၏။ အာယ၊
ဝံ၊ နောင်ခါ။ အနဝဿဝေါ၊ နှိပ်စက်ချင်း မရှိသည်။ ဟောတိ၊ ဖြစ်
၏။ (အနက်)။

ဤစကား ဂုဗ်ဌ်။ သဒ္ဓိဌ် ပရာမာသိဟောတိ အာခါနဂ္ဂါဟိ ဒုပ္ပဋိ
နိဿဂ္ဂိ ဟူသော ပုဒ်အိအိပ္ပိယသော်ကား။ ဖြတ်စွာဘုရား၊ ကောင်း
စွာဟောအပ်သော တရားသည်ကား၊ သင်အပ်ကြား၊ အပ်-နာယုဏ်
ကျင့်အပ်သောကြောင့်၊ ပရိယတ္တိတရား မည်၏။ ပရိယတ္တိတရား
သည်ကား၊ ဒေသနာနည်း မည်၏။ ဒေသနာနည်းအားဖြင့်၊ ဝိပဿနာ
ဉာဏ်စဉ်မပျက်၊ ပရိကံ-ဥပစါ-အနုလုံ-ဂေါတြာဘူတိုင်အောင်
ဉာဏ်အဆက်ဆက်၊ အစဉ်အတိုင်း ဖြစ်၍တက်၏။ တက်သော
ကာလ၊ မင်္ဂကို ဂုဏ်ဟု-ထင်မြင်ချက်မရှိ။ ဝိပဿနာဉာဏ်စဉ်
အားဖြင့်လည်း၊ အစဉ်အတိုင်း မသွား။ ဤကား မင်္ဂနား၊ ဤကား
မင်္ဂနာဟု ဤမျှလည်း အသိဉာဏ်က မဖြစ်သေး။ တွေး တွေး
ဆဆ၊ တခုခုသော ဝိပဿနာဉာဏ်ဟု နှိကျသော ကာလ၊ ဂါဟ
အတွက် မင်္ဂကို ဂုဏ်ဟု၊ ထင်မြင်သော မိမိအယူကိုသာ လျှင်သုံး
သပ်၏။ မြဲမြန်စွာယူ၏။ မစွန့်။

သဒ္ဓိဌ် ပရာမာသိတိ သယံဒိဌိမေဝ ပရာမသတိ။ အာခါနဂ္ဂါဟိ
တိ ဒုပ္ပဋိ နိဿဂ္ဂိ ဟိ န သက္ကာဟောတိ ဂဟိတံ ဝိဿဇ္ဇေတုံ။
(အဓိ-အဋ္ဌကထာ)။ ။

သဒ္ဓိဌ် ပရာမာသိတိ၊ သဒ္ဓိဌ် ပရာမာသိ ဟူသည်ကား။ သယံဒိဌိမေဝ၊
မိမိအယူကိုသာ လျှင်။ ပရာမသတိ၊ သုံးသပ်၏။ အာခါနဂ္ဂါဟိတိ၊
အာခါနဂ္ဂါဟိဟု သည်ကား။ ဒုပ္ပဋိ နိဿဂ္ဂိ ဟိ၊ မြဲမြန်စွာယူ၏။ ဒုပ္ပဋိ
နိဿဂ္ဂိတိ၊ ဒုပ္ပဋိ နိဿဂ္ဂိ ဟူသည်ကား။ ဂဟိတံ၊ အယူကို။
ဝိဿဇ္ဇေတုံ၊ စွန့်ချင်းရှာ။ သက္ကာ၊ တတ်ကောင်းသည်။ နဟောတိ၊
မဖြစ်။ (အနက်)။

သိလိဂုဏ်းအိပ္ပိယသော်ကား၊ ဖြတ်စွာဘုရား ကောင်းစွာ
ဟောတော်မူသော တရားသည်ကား၊ သင်အပ်ကြား၊ အပ်-နာယုဏ်
ကျင့်အပ်သောကြောင့်၊ ပရိယတ္တိတရား မည်၏။ ပရိယတ္တိတရား
သည်ကား၊ ဒေသနာနည်း မည်၏။ ဒေသနာနည်းအားဖြင့်၊ ဝိပဿနာ
ဉာဏ်စဉ်မပျက်၊ ပရိကံ-ဥပစါ-အနုလုံ-ဂေါတြာဘူတိုင်အောင်
ဉာဏ်အဆက်ဆက်၊ အစဉ်အတိုင်း ဖြစ်၍တက်၏။ တက်သော
ကာလ၊ မင်္ဂကို ဂုဏ်ဟု ထင်မြင်ချက်မရှိ။ ဝိပဿနာဉာဏ်စဉ်
အားဖြင့်လည်း၊ အစဉ်အတိုင်း မသွား။ ဤကား မင်္ဂနား၊ ဤကား

မင်္ဂလာ ဤ နည်း အသိဉာဏ်က မဖြစ်သေး။ တွေးတွေး
ဆဲ ဆဲ တုရု သော ဝိပဿနာ ဉာဏ်ပုဂ္ဂိုလ်က သောကဏ္ဍိယ ဝါ ဟိ ဟိ
တွက်မင်္ဂလာ ဤ နည်း အသိဉာဏ်က မဖြစ်သေး။ တွေးတွေး
သံပဏ္ဍိ ဖြစ်နေစွာ ယူ၍ မစွန့်သော ပုဂ္ဂိုလ်သည် အများကို
အမှန်ဟု အနက်ပုဒ် သဒ္ဓါပုဒ်တို့ဖြင့် ချန်သည် မည်၏။
ငြင်းခုံသော ပုဂ္ဂိုလ်သည် အများကို အမှန်ဟု မည်မညွတ်
ပြောဆိုသဖြင့် ပြောဆိုချင်း ဗြဟ္မဗွာသည့်အံ့ အဖြစ်ကြောင့်
ညီညွတ်သော ကိစ္စသာ မရှိရသ အကျိုး ဆက်ကို မရ။
မရပုံကား။

ဧကော ခဏ္ဍောတိ ဧကက-ဒုက-တိကဒိဝသေန ဗဟုခါ
သာမဂ္ဂိရသံဒေသေတုကာမော ပဋ္ဌမံတာဝ ဧကော ခဏ္ဍောတိ ဟာဟ
(အဋ္ဌကထာ)။

ဧကော ခဏ္ဍောတိ၊ ဧကော ခဏ္ဍော ဟူသည်ကား။ ဧကက-
ဒုက-တိကဒိဝသေန၊ ဧကက-ဒုက-တိက စသည် အလို့အားဖြင့်
ဗဟုခါ၊ များသော အပြားအားဖြင့်။ သာမဂ္ဂိရသံ၊ ညီညွတ်သော
ကိစ္စသာမဂ္ဂိရသ ကို။ ဒေသေတုကာမော၊ ပြတော်မူလျှင် ဖြစ်
ဏှ။ ပဋ္ဌမံတာဝ၊ ရှေးဦးစွာ။ ဧကော ခဏ္ဍောတိ ဣဒံဝစနံ၊ ဧကော
ခဏ္ဍော ဟူသော ဤစကားကို။ အာဟ၊ ဆို၏။ (အနက်)။

သာမဂ္ဂိရသံ ဒေသေတုကာမောတိ ယသ္မိံ ခဏ္ဍေ သင်္ဂါယနေန
သာမဂ္ဂိရသာနုဘဝနံ ဣစ္ဆိတံ ဒေသေနာ ကုသလတာယ တတ္ထ ဧကက
ဒုက-တိကဒိဝသေန ဗဟုခါ သာမဂ္ဂိရသံ ဒေသေတုကာမော။ (ဧကော

သာမဂ္ဂိရသံ ဒေသေတုကာမောတိ၊ သာမဂ္ဂိရသံ ဒေသေတုကာ
မော ဟူသည်ကား။ ယသ္မိံ ခဏ္ဍေ၊ အကြင်တရား၌၊ ဧကက-ဒုက-
တိကဒိဝသေန၊ ဧကက-ဒုက-တိက စသည် အလို့အားဖြင့်။

ဗဟုခါ၊ များသော အပြားအားဖြင့်။ သာမဂ္ဂိရသံ၊ ညီညွတ်သော
ကိစ္စသာမဂ္ဂိရသ ကို။ ဒေသေတုကာမော၊ ပြတော်မူလျှင် ဖြစ်
ဏှ။ ပဋ္ဌမံတာဝ၊ ရှေးဦးစွာ၊ ဧကော ခဏ္ဍောတိ ဣဒံဝစနံ၊ ဧကော

ခဏ္ဍော ဟူသော ဤစကားကို။ အာဟ၊ ဆို၏။ တတ္ထတသ္မိံ ခဏ္ဍေ၊
ထိုတရား၌။ သင်္ဂါယနေန၊ အညီအညွတ် ပြောဆိုသဖြင့်။ ဒေသေန
ကုသလတာယ၊ ပြောဆိုချင်း ဗြဟ္မဗွာသည့်အံ့ အဖြစ်ကြောင့်။

သာမဂ္ဂိရသာနုဘဝနံ၊ ညီညွတ်သော ကိစ္စသာမဂ္ဂိရသ အကျိုး
ဆက်ကို။ ဣစ္ဆိတံ၊ အလို့အားဖြင့်။ (အနက်)။

ဤစကား ဂုဗ်ဗျံ သာမဂ္ဂိရသာနုဘဝနံ ဣစ္ဆိတံ ဟူသော ပုဒ်၏
အဓိပ္ပါယ်သော်ကား။ အကြင်တရား၌၊ ဧကက-ဒုက-တိကစံ

သည် အလို့အားဖြင့်၊ များသော အပြားအားဖြင့်၊ ညီညွတ်သော
ကိစ္စသာမဂ္ဂိရသ ကို ပြတော်မူလျှင် ဖြစ်၏။ ရှေးဦးစွာ၊ ရှေး

ခန္ဓာ ဟူသော ဤစကားကို ဆို၏ ထိုစကား၌ အမှားကို အမှား ဟုဟော
 သော စကားကို၊ အမှားကို အမှားဟောသော စကားဟု။ အမှားကို အမှား
 ဟု - ဟောသော စကားကို၊ အမှားကို အမှားဟောသော စကားဟု။ အမှားကို အမှား
 အညွတ်ပြောဆိုသဖြင့်၊ ပြောဆိုခြင်း၌ လိမ္မာသည်၏ အဖြစ်ကြောင့်၊
 ညီညွတ်သော ကိစ္စ သာမဂ္ဂီ ဂုဏ်အကျိုး သက်ကို ဂုဏ် သိလိုရင်း အဓိပ္ပါယ်
 သော်ကား၊ အမှားကို အမှားဟု၊ အမှားကို အမှားဟု၊ အမှားကို အမှားဟု၊ သဒ္ဓါ
 ပုဒ်ထုတ်၍ ဖြစ်ခြင်း ခုန်သော ပုဂ္ဂိုလ်သည်၊ အမှားကို အမှားဟု၊ အမှားကို
 အမှားဟု၊ မညီမညွတ်ပြောဆိုသဖြင့်၊ ပြောဆိုခြင်း၌ မလိမ္မာ
 သည်၏ အဖြစ်ကြောင့်၊ ညီညွတ်သော ကိစ္စ သာမဂ္ဂီ ဂုဏ်အကျိုး
 သက်ကို မရ။

၇၃ - မဂ္ဂပုံကို သင်္ဂီတီ သုတ်ဒုကဋ်ဖြူ၏။ ဖြေပုံကား။
 ဒေါဝစယ တာစ ပါပမိတ္တ တာစ။ သောဝစယ တာစ ကလျာ
 ကာ မိတ္တ တာစ။ (သင်္ဂီတီ သုတ်ဒုကဋ်)။
 ဒေါဝစယ တာစ၊ ခက်သော ပြောဆိုချင်း ဂြိုသော ပုဂ္ဂိုလ်၏
 အမှု၏ အဖြစ်လည်း တပါး။ ပါပမိတ္တ တာစ၊ မကောင်းသော
 မိတ်ဂြိုသော ပုဂ္ဂိုလ် ၏ အဖြစ်လည်း တပါး။ သောဝစယ
 တာစ၊ လွယ်သော ပြောဆိုချင်း ဂြိုသော ပုဂ္ဂိုလ် ၏ အမှု၏ အ
 ဖြစ်လည်း တပါး။ ကလျာ ကာ မိတ္တ တာစ၊ ကောင်းသော မိတ်
 ဂြိုသော ပုဂ္ဂိုလ် ၏ အဖြစ်လည်း တပါး။ (အနက်)။

ဒေါဝစယ တာစ ဝိပဗ္ဗနိ ဝစေါ ဇေတသ္မိံ ဝိပဗ္ဗနိ ကျလဂ္ဂါ ဟိ မ္မိ
 ဝိပဗ္ဗနိ ကသာတေ အနာဒဂေ ပုဂ္ဂလေ တိ ဒုဗ္ဗစေါ။ တယ ကမ္မံ
 ဒေါဝစယံ၊ တယ ဘာဝေါ ဒေါဝစယ တာ။ သဟမေဋ္ဌိ ကေပုစ္ဆ
 ဖာနေ ဒေါဝစယာယန္တိ အဘိခန္ဓေ အာဂတ သာ အတ္တတော သင်္ဂါ
 ဂုဏ္ဍန္တော ဟောတိ။ စတုဗ္ဗန္တ ခန္ဓာနံ ဇေကနာ ကာဂေန အဓိကာဂံ
 တေ အဓိဝစနန္တိ ဝဒန္တိ။ ပါပမိတ္တ တာ တိ ပါပါ၊ အသဒ္ဓါဒယော ပုဂ္ဂ
 လာ ဇေတယ မိတ္တာတိ ပါပမိတ္တော။ တယ ဘာဝေါ ပါပမိတ္တ တာ။ ဝိတ္တာ
 ဂံတော ပနေယာ တတ္ထ ကတဖာ ပါပမိတ္တ တာ၊ ယေတေ ပုဂ္ဂလာ အသဒ္ဓါ၊
 ဒုဿိလာ၊ အပ္ပသုတာ၊ မစ္ဆ ဂိနော၊ ဒုပ္ပညာ၊ ယာတေသံ သေဝနာ၊ နိသေ
 ဝနာ၊ သံသေဝနာ၊ ဘုရိနာ၊ သံဘရိနာ၊ ဘတ္တိ၊ သမ္ဘတ္တိ၊ သံပဝဂံ တံတံ
 ဝေ အာဝတံ၊ သာပိ အတ္တတော ဒေါဝစယ တာ ဝိယဒဋ္ဌဗ္ဗာ။ သောဝ
 စယ တာစ ကလျာ ကာ မိတ္တ တာစ ပုတ္တ ပဋိပက္ခန္တိ ယေန ဝေဒိတဗ္ဗာ။
 ဥဘောပိ ပနေတာ ဣခလော ကိယလော ကုတ္တိ ဝိဿက ကထိတာ။
 (အဋ္ဌကထာ)။

ဒေါဝစယ တာ တိ၊ ဒေါဝစယ တာ ဟူသည်ကား။ ဝိပဗ္ဗနိ က
 လဂ္ဂါ ဟိ မ္မိ၊ မလျော်သော အယူဂြိုသော။ ဝိပဗ္ဗနိ ကသာတေ၊ ဆန့်
 ကျင့်ဘက်ဖြစ်သော မကောင်းသော အကျင့်ကို သာယာနှစ်သက်ချင်း

သောပြောဆိုချင်း ဤသောပုဂ္ဂိုလ်၏အဖြူအဖြူကို၎င်း။ ကံလျာက
 မိတ္တတစ၊ ကောင်းသောမိတ်ဂြိုဟောပုဂ္ဂိုလ်၏အဖြူကို၎င်း။ ပုဂ္ဂိုလ်
 ပက္ခနယေန၊ ဆိုအပ်ပြီး သောနည်း အဆန်းကျင့်သံ ကဖြူသောနည်း
 ဖြင့်။ ဝေဒိတဗ္ဗာ၊ သိအပ်ကုန်၏။ ဣန္ဒ၊ ဤသို့သိရာ၌။ စောပုဂ္ဂိုလ်
 သို့အစပါးစုံတို့ကိုလည်း။ ဇောကိယံ ဇောကုတ္တရဗိဿကာ၊ ဇောကိ
 ဇောကုတ္တရဗိဿန္တော ကုန်၏။ ဣန္ဒ၊ ဤသို့သိရာ၌။ စောပုဂ္ဂိုလ်
 ပုဂ္ဂိုလ်၏။ အနိဋ္ဌိဝါဒတ္ထော။ ဝိပုဋ္ဌိကုလဂ္ဂါဟိန္ဒိတိ။ ခန္ဓာနုဗ္ဗ
 ပဋိပတ္တိယာဝိလောမဂါဟကေ၊ တဿာဝေဝိပစ္စနိကံပုပ္ဖိပတ္တေသာတံ။
 ဣဋ္ဌိတေသာတိဝိပစ္စနိကသာတော။ တသ္မိဝိပစ္စနိကသာတေဝေ
 ဘူတောစ ဩဝါဒဘူတော သာသနက္ကမေ ဩဝါဒကေစ အာဒရဟာဝ
 ဂဟိတော ဟောတိတိ အာဟာ အနာဒရေတိ။ တဿ ကမ္မန္တိ တဿဒုဗ္ဗဿ
 ပုဂ္ဂလဿ အနာဒရိယဝသေန ပဝတ္တ စေတနာဒေါဝဓဿ။ တဿာဂေါ
 တိ တဿ ယထာ ပုတ္တ သာဒေါဝဓဿ သာ အတ္ထိဘဂေါဒေါဝဓဿတ။
 အတ္တတောဒေါဝဓဿမေဝ ဧကေနောဟ- သာအတ္တတောသင်္ခါရက္ခန္ဓာ
 ဇောကိတိ။ ဧကေနာကရေနာတိ အပဒက္ခိကဂ္ဂါဟိကကရေန၊ အသဒ္ဓိယ
 နုဿိလျာဒိပါပခန္ဓယော ဂတော ပုဂ္ဂလိပါပါနာမဟောန္တိဒိသောပုံ
 ယေကေ ပုဂ္ဂလအသဒ္ဓိတိ အဒိပုတ္တံ။ ယာယစေတနာယ ပုဂ္ဂလောပါပ
 သံပဝကောနာ မဟောတိ သာစေတနာ ပါပမိတ္တတာ၊ စတ္တာဂျောပိဝါ
 အဂ္ဂုပိနောခန္ဓာ တဒါကာ ဂုပဝတ္တာ ပါပမိတ္တတာတိ ဒေသောန္တော သာပိ
 အတ္တတော ဒေါဝဓဿတာဝိယ ဒဋ္ဌဗ္ဗာတိ အာဟ။ သုခံစေတိတေသ္မိ
 ပဒက္ခိကဂ္ဂါဟိန္ဒိ အနုလောမသာတေ သာဒရေ ပုဂ္ဂလေတိ သုဗ္ဗစေ
 တိ အာဒိနာ။ ကလျာကာ သဒ္ဓိဒေသော ပုဂ္ဂလိတေသာ မိတ္တာတိ ကလျာကာ
 မိတ္တာတိ အာဒိနာစ အနန္တဂုဋ္ဌကဿ အတ္ထော ကုဋ္ဌိကေတိ အာဟ သောဝ
 စဿတာစ ကလျာကာ မိတ္တတစ ပုတ္တပဋိပက္ခနယေန ဝေဒိတဗ္ဗာတိ။
 ဥတောတိ သောဝဓဿတာစ ကလျာကာ မိတ္တတစ၊ တေသံခန္တိနံ ပဝတ္တိ
 အကာဂုဝိသေသာ သောဝဓဿတာ ကလျာကာ မိတ္တတစ စပုဗ္ဗန္တိ
 တေလောကိယာပိဟောန္တိ ဇောကုတ္တရပိတိ အာဟ- ဇောကိယ
 ဇောကုတ္တရဗိဿကာ ကထိတကတိ။ သဟသိက္ခိတဗ္ဗော ခန္ဓော သဟ
 ခန္ဓော။ တတ္ထဘဝံ သုပ္ပာခန္တိကံ၊ တသ္မိသဟခန္တိကေ၊ ဒေါဝဓဿသုဒ္ဓတေ
 အယသဒ္ဓိ အနုညထံ ကတွာ ဒေါဝဓဿာယန္တိပုတ္တံ။ ဒေါဝဓဿသဝါ၊
 အယနံ ပဝတ္တိ ဒေါဝဓဿာယံ။ အာသေဝန္တယာပိ အနုသိက္ခနေတဗ္ဗာ
 သယေန တဇနာတိ အာဟ- သေဝနာ။ ပ။ သဇနာတိ။ သဗ္ဗတောဘဂေန
 သတ္တိသဗ္ဗန္တိ (ဒိက)။
 ဒုက္ခန္တိ၊ ဒုက္ခိယာသညကား။ ကိစ္ဆံ၊ ငြိငြိစွာ။ ဝါ၊ တနည်း။ အနိဋ္ဌိ၊
 အလုံမဂ္ဂိတိ။ ဣတိ ဝေယံ အတ္ထော၊ ဤကား အနုကံ။ ဝိပုဋ္ဌိ ကုလဂ္ဂါ
 ဟိန္ဒိတိ၊ ဝိပုဋ္ဌိ ကုလဂ္ဂါဟိန္ဒိယာသညကား။ ခန္ဓာနုဗ္ဗ ပဋိပတ္တိယာ၊

လောကုတ္တရာတရားကိုးပါးအားလျော်သော အကျင့်အား။ ဝိလောကီတရား၊ မလျော်သော အကျင့်အား။ ဒေဝဿပုဂ္ဂလဿ၊ ဤပုဂ္ဂိုလ်အား။ တဿ
 ဒေဝဓမ္မာနု ဓမ္မပဋိပတ္တိယံ။ ထိုလောကုတ္တရာတရားကိုးပါးအားလျော်
 သော အကျင့်အားလျှင်။ ဒိပစ္စနိကံ။ ဆန့်ကျင်ဘက်ဖြစ်သော၊ ဒုဗ္ဗနိ
 ပတ္တိ။ မကောင်းသော အကျင့်ကို။ သာတံ ဣဒ္ဓံ။ သာယာနှစ်သက်ချင်း
 သည်။ အတ္တိ။ ဤ၏။ ဣတိ။ ထို့ကြောင့်။ သောပုဂ္ဂလော။ ထိုပုဂ္ဂိုလ်သည်
 ဒိပစ္စနိကဿတော။ ဒိပစ္စနိကဿတံ ပုဂ္ဂိုလ်မည်၏။ ဒိပစ္စနိကဿတော
 ဆန့်ကျင်ဘက်ဖြစ်သော မကောင်းသော အကျင့်ကို သာယာနှစ်သက်
 ချင်း ဤသောပုဂ္ဂိုလ်။ တသ္မိံ။ ဒိပစ္စနိကဿတော။ ထိုဆန့်ကျင်ဘက်ဖြစ်
 သော မကောင်းသော အကျင့်ကို သာယာနှစ်သက်ချင်း ဤသော။ ဇေ
 ဘူတော။ ဤသို့ ယူသည် ကျင့်သည် ဖြစ်၍ ဖြစ်သော။ ဒုဗ္ဗစေါ။ ခက်
 သော ပြောဆိုချင်း ဤသော။ ပုဂ္ဂလောစ။ ပုဂ္ဂိုလ်သည် ၎င်း။ ဇေဝိဒြဝါဒ
 ဘူတော။ ဤသို့ သောအယူအကျင့်ဖြင့် ပြောဆို ဆုမွန်သည် ဖြစ်၍ ဖြစ်
 သော။ ဒုဗ္ဗစေါ။ ခက်သော ပြောဆိုချင်း ဤသော။ ပုဂ္ဂလောစ။ ပုဂ္ဂိုလ်သည်
 ၎င်း။ သာသနဏ္ဍေ။ သာသနာအစဉ်အဆက်ဖြစ်သော။ ခဗ္ဗေစ။ တရား
 ပြု၎င်း။ ဩဝါဒတေ။ ဆုမွန်တတ်သော။ သဟဓမ္မိကေစ။ သီတင်းသုံးတော်
 ပြု၎င်း။ အာဒဂ္ဂဘာဝဂ္ဂဟိတော။ ဤသေသည် အာဒြစ်မြကင်းသည်။
 ဟောတိ။ ဖြစ်၏။ ဣတိ။ ထို့ကြောင့်။ အနာဒဂေတိ ဣဒံဝစနံ။ အနာဒဂေ
 ဟူသော ဤစကားကို။ အာပာ။ ဆိုပြီ။ တဿ ဣဇ္ဇန္တိ။ တဿ ဣဇ္ဇံဟူ
 သည်ကား။ ဒုဗ္ဗစဿ။ ခက်သော ပြောဆိုချင်း ဤသော။ တဿ ပုဂ္ဂ
 လဿ။ ထိုပုဂ္ဂိုလ်၏။ အနာဒဂိယဝသေန။ ဤသေချင်း မရှိသော အယူ
 အားဖြင့်။ ပဝတ္တ စေတနာ။ ဖြစ်သော စေတနာသည်။ ဒေါဝစဿံ။ ဒေါဝ
 စဿံ။ ဒေါဝစဿ မည်၏။ ဒေါဝစဿံ။ ခက်သော ပြောဆိုချင်း ဤသော
 ပုဂ္ဂိုလ်၏အဖွဲ့။ တဿ ဘာဝေါတိ။ တဿ ဘာဝေါဟူသည်ကား။ ယထာ
 ပုတ္တဿ။ အကြင်အကြင် ဆိုအပ်ပြီးသော။ တဿ ဒေါဝစဿဿံ။ ထိုခက်
 သော ပြောဆိုချင်း ဤသော ပုဂ္ဂိုလ်၏အဖွဲ့၏။ အတ္တိဘာဝေါ။ ဤသည်၏
 အဖြစ်သည်။ ဒေါဝစဿတော။ ဒေါဝစဿတာ မည်၏။ ဒေါဝစဿတော။
 ခက်သော ပြောဆိုချင်း ဤသော ပုဂ္ဂိုလ်၏အဖွဲ့၏အဖြစ်။ အတ္တတော။
 အနံ ကံအားဖြင့်။ ဒေါဝစဿမေဝ။ ခက်သော ပြောဆိုချင်း ဤသော ပုဂ္ဂိုလ်
 ၏အဖွဲ့သည်သာ လျှင်တည်း။ ဧတေနေဝ။ ထို့ကြောင့်သာ လျှင်။ သာ
 အတ္တတောသင်္ခါဂ္ဂုန္တော ဟောတိတိ ဣဒံဝစနံ။ ဟောတိဟူသော ဤ
 စကားကို။ အာပာ။ ဆိုပြီ။ ဇိကေနာကရေနာတိ။ ဇိကေနာကရေန
 ဟူသည်ကား။ အပဒက္ခိကဂ္ဂါပိတာ ကရေန။ နာယုဗ္ဗယ်သော အယူမရှိ
 သော ပုဂ္ဂိုလ်၏အဖြစ်တည်း ဟူသော အခြင်းအရာအားဖြင့်။ အသဒ္ဓိယ
 သီလျာဒိ ပါပဓမ္မယောဂတော။ အသဒ္ဓိယဒုဿိလျာ အစရှိသော မကောင်း
 သော တရားနှင့် ယှဉ်ချင်း ကြောင့်။ ပုဂ္ဂလော။ ပုဂ္ဂိုလ်ဆိုသည်။ ပါပါနာယ

မကောင်းသည်မည်ကုန်သည်။ ဟော၏။ ဖြစ်ကုန်၏။ ဣတိ။ ဤသို့။
 ဒဿဝံ၊ ပြုချင်းငှာ။ ယေတေပုဂ္ဂလာဒသဒ္ဓါတိအာဒိဝေခံ၊ ယေတေ
 ပုဂ္ဂလာဒသဒ္ဓါ ဤသို့။ အစရှိသောစကားကို။ ပုတ္တံ၊ ဆိုအပ်ပြီး။ ယာယစေတနာယ
 ဤစေတနာဖြင့်။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ ပါပသံပဝဏောနာ၊ မ၊ မကောင်း
 စေတနာသည်။ ပါပမိတ္တတာ၊ ပါပမိတ္တတာ မည်၏။ ပါပမိတ္တတာ၊ မ
 ကောင်းသောမိတ်ရှိသောပုဂ္ဂိုလ်၏အဖြစ်။ ဝါ၊ တနည်း။ တံဒါကရ
 ပပတ္တာ၊ ထိုအခြင်းအရာအားဖြင့်ဖြစ်ကုန်သော။ စတ္တာရောပီအဂ္ဂပိနော
 ခန္ဓာ၊ လေးပါးသောနာမက္ခန္ဓာတို့သည်လည်း။ ပါပမိတ္တတာ၊ ပါပမိတ္တတာ
 မည်၏။ ပါပမိတ္တတာ၊ မကောင်းသောမိတ်ရှိသောပုဂ္ဂိုလ်၏အဖြစ်။
 ဣတိ၊ ဤသို့။ ဒဿန္တော၊ ပြုတော်မူလိမ့်သည်ဖြစ်၍။ သာပီအတ္တတေ
 ဒေါဝစဿတာဝိယဒဋ္ဌဗ္ဗာတိတ္ထဒံဝေခံ၊ ဒဋ္ဌဗ္ဗာဟုသောဤစကားကို။
 အာပာ၊ ဆိုပြီး။ ပဒက္ခိကာဂ္ဂါဟိန္ဒိ၊ နာယုလ္လယသောဓယုဂ္ဂိသော။
 အနုလောမသာတေ၊ လျော်သောသာယာဒွစသက်ချင်းရှိသော။ သာ
 ဒရော၊ ရှိသေချင်းရှိသော။ ဇိတသ္မိံ၊ ပုဂ္ဂလေ၊ ဤပုဂ္ဂိုလ်၌။ သဗ္ဗံသုကဏော၊
 လွယ်သော။ ဝစေါ၊ ပြောဆိုချင်းသည်။ အတ္တိ၊ ရှိ၏။ ဣတိ၊ ထို့ကြောင့်။
 သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ သဗ္ဗစေါ၊ သဗ္ဗစပုဂ္ဂိုလ်မည်၏။ သဗ္ဗစေါ၊
 လွယ်သောပြောဆိုချင်းရှိသောပုဂ္ဂိုလ်။ ဣတိအာဒိနာစ၊ ဤသို့အစရှိ
 သည်ဖြင့်၎င်း။ ဇိတဿပုဂ္ဂလဿ၊ ဤပုဂ္ဂိုလ်အား။ ကလျာဏာ၊
 ကောင်းကုန်သော။ သဒ္ဓါဒယော၊ သဒ္ဓါတရားရှိသောသူအစရှိကုန်သော။
 ပုဂ္ဂလါ၊ ပုဂ္ဂိုလ်တို့သည်။ မိတ္တာ၊ မိတ်တို့သည်။ အတ္တိသန္တိ၊ ရှိကုန်၏။
 ဣတိ၊ ထို့ကြောင့်။ သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ကလျာဏမိတ္တာ၊
 ကလျာဏမိတ္တပုဂ္ဂိုလ်မည်၏။ ကလျာဏမိတ္တာ၊ ကောင်းသောမိတ်
 ရှိသောပုဂ္ဂိုလ်။ ဣတိအာဒိနာစ၊ ဤသို့အစရှိသည်ဖြင့်၎င်း။ အနန္တဂုဗကဿ၊
 အခြားမဲ့ဖြစ်သောဒုက်၏။ ဒာတ္တော၊ အနက်ကို။ ဣတ္ထိတော၊ အလိုရှိအပ်
 ၍။ ဣတိ၊ ထို့ကြောင့်။ သောဝစဿတာဝကလျာဏမိတ္တတာစပုတ္တ
 ဒဋ္ဌိပက္ခနယေနဝေဒိတဗ္ဗာတိတ္ထဒံဝေခံ၊ ဝေဒိတဗ္ဗာဟုသောဤစကား
 ကို။ အာပာ၊ ဆိုပြီး။ ဥဘောတိ၊ ဥဘောဟုသည်ကား။ သောဝစဿ
 တာစ၊ လွယ်သောပြောဆိုချင်းရှိသောပုဂ္ဂိုလ်၏အဖြစ်ကို
 ၎င်း။ ကလျာဏမိတ္တတာစ၊ ကောင်းသောမိတ်ရှိသောပုဂ္ဂိုလ်၏
 အဖြစ်ကို၎င်း။ ဥဘောတိ၊ ဖြစ်ပါးစွဲတို့ဟု၍။ ပုစ္ဆန္တိ၊ ဆိုအပ်ကုန်၏။
 တေသံခန္ဓာနံ၊ ထိုခန္ဓာတို့၏။ ပဝတ္တိအာကာဂုရိသေသာ၊ ဖြစ်သောအ
 ခြင်းအရာအားဖြင့်ထူးသော။ သောဝစဿတာဝကလျာဏမိတ္တတာစကောင်း
 ရှိသောပုဂ္ဂိုလ်၏အဖြစ်ကို၎င်း။ ကလျာဏမိတ္တတာစကောင်း
 သောမိတ်ရှိသောပုဂ္ဂိုလ်၏အဖြစ်ကို၎င်း။ ဥဘောတိစ၊ ဖြစ်ပါးစွဲတို့
 ဟု၍လည်း။ ပုစ္ဆန္တိ၊ ဆိုအပ်ကုန်၏။ ဧတေဥဘော၊ ထိုဖြစ်ပါးစွဲတို့သည်။

လောကီယာမိ၊ လောကီတို့သည်လည်း။ ဟော၏။ ဖြစ်ကုန်၏။ လောကုတ္တ
 ကာမိ၊ လောကုတ္တကုတ္တိသည်လည်း။ ဟော၏။ ဖြစ်ကုန်၏။ ဣတိ၊ ထို့ကြော
 လောကီယလောကုတ္တိ၇ မိယကာကထိတာတိ။ ထွံဝစနံ၊ ကထိဏာပာ
 သော ဤစကားကို။ အာဟ၊ ဆိုပြီ။ သဟ၊ တကွ။ သိက္ခိ၊ တဗ္ဗော၊ ကျင့်
 အပ်သော။ ခန္ဓော၊ တရားတည်း။ သဟခန္ဓော၊ တကွကျင့်အပ်သော
 တရား။ အတ္တိ၊ ထိုတကွကျင့်အပ်သောတရား၌။ သာဝံ၊ ဖြစ်သည်
 တည်း။ သံဟခန္ဓိကံ၊ တကွကျင့်အပ်သောတရား၌ဖြစ်သည်။ တသ္မိံ၊ သဟ
 ခန္ဓိကေ၊ ထိုတကွကျင့်အပ်သောတရား၌အတူတကွဖြစ်ကြသည်
 ကု။ ဝုစ္စမာနေ၊ ပြောဆိုအပ်သည်ရှိသော်။ ဒေါဝစယာ သဒ္ဓကော၊
 ဒေါဝစယာ သဒ္ဓါနောင်မှ။ အယသဒ္ဓါ၊ အယသဒ္ဓါကို။ အနုညထံ၊ တပါး
 သော အနုကမပုဂ္ဂတိသည်ကို။ ကတ္တာ၊ ပြု၍။ ဒေါဝစယာယန္တိ၊ အနု
 ဝစနံ၊ ဒေါဝစယာယံ ပာသော ဤသော ဤစကားကို။ ဝုတ္တံ၊ ဆိုအပ်ပြီ။
 ဝိ၊ တနည်း။ ဒေါဝစယာယ၊ ခက်သော ပြောဆိုချင်းရှိသော ပုဂ္ဂိုလ်၏
 အဗျူ၏။ အယနံ ပဝတ္တိ၊ ဖြစ်ချင်းတည်း။ ဒေါဝစယာယံ၊ ခက်သော
 ပြောဆိုချင်းရှိသော ပုဂ္ဂိုလ်၏အဗျူ၏ဖြစ်ချင်း။ အာသေဝန္တယာပ
 မှီဝဲသော ပုဂ္ဂိုလ်၏လည်း။ အနုညိက္ခနာ၊ ဆရာပြောဟောသော
 စကားလျှော်သောအားဖြင့် ကျင့်ချင်းသည်။ အဇ္ဈာသယေန၊ အ
 လှီအားဖြင့်။ ဘဇနာ၊ ဆည်းကပ်သည်မည်၏။ ဣတိ၊ ထို့ကြောင့်
 သေဝနာ ပုဂ္ဂဘဇနာတိ။ ထွံဝစနံ၊ ဘဇနာပာသော ဤစကားကို။
 အာဟ၊ ဆိုပြီ။ သဗ္ဗကော အာဂေန၊ အလုံးစုံသော အဘို့အားဖြင့်။
 ဘတ္တိ၊ ဆည်းကပ်ချင်းသည်။ သန္တုတ္တိ၊ သန္တုတ္တိမည်၏။ (အနုကံ)၊
 ပါပမိတ္တဒုက္ခိ၊ ကလျာဏမိတ္တဒုက္ခိ၊ အကျယ်ကို ပုဂ္ဂလပညာ
 ပြုပြင်၏။ ပြုပုံကား။

ကတမောစပုဂ္ဂလော ဒုဗ္ဗစေါ၊ တတ္ထကတမောဒေါဝစယတာ၊
 သဟခန္ဓိကေ ဝုစ္စမာနေ၊ ဒေါဝစယာယံ၊ ဒေါဝစယာယံ၊ ဒေါဝစယ
 တာ၊ ဝိပုဋ္ဌိကုလဂ္ဂါဟိတာ၊ ဝိပုဋ္ဌနိကယာတတာ၊ အနာဒဂ္ဂိယံ၊ အနာ
 ဒဂ္ဂိယတာ၊ အဂါဂတော၊ အပုတိယာဝတော၊ အယံ ဝုစ္စတိ ဒေါဝစံ
 တာ။ ဣမာယဒေါဝစယတာယသမန္နာဂတော ပုဂ္ဂလော ဒုဗ္ဗစေါ။

ကတမောစပုဂ္ဂလော ပါပမိတ္တော၊ တတ္ထကတမော ပါပမိတ္တတာ၊
 ဝုဗ္ဗစေပုဂ္ဂလိ၊ အသဒ္ဓါ၊ ဒုဿိလော၊ အပ္ပသုတာ၊ မစ္ဆဂိနော၊ ဒုပ္ပညာ၊
 ယာတေသံ သေဝနာ၊ နိသေဝနာ၊ သံသေဝနာ၊ ဘဇနာ၊ သံဘဇနာ၊
 ဘတ္တိ၊ သန္တုတ္တိ၊ သပုဂ္ဂံတော။ အယံ ဝုစ္စတိ ပါပမိတ္တတာ။ ဣမာယ
 ပါပမိတ္တတာယသမန္နာဂတော ပုဂ္ဂလော ပါပမိတ္တော။ (ပါပမိတ္တ
 ဒုက္ခိ၊ ပုဂ္ဂလပုညာတိ)။

ကတမောစပုဂ္ဂလော၊ အာဘယံပုဂ္ဂိုလ်သည်လည်း။ ဒုဗ္ဗစေါ၊
 ဒုဗ္ဗစပုဂ္ဂိုလ်မည်သည်။ ဒုဗ္ဗစေါ၊ ခက်သော ပြောဆိုချင်းရှိ

သောပုဂ္ဂိုလ်။ တတ္ထ၊ ထိုခက်သောပြောဆိုချင်းဂြိုဟောပုဂ္ဂိုလ်၌။
 ဒေါဝစသတံ၊ ခက်သောပြောဆိုချင်းဂြိုဟောပုဂ္ဂိုလ်၏အဖွဲ့အ
 အဖြစ်သည်။ ကတဗာ၊ အဘယ်နည်း။ သဟဓန္ဓိတေ၊ တကွကျင့်
 အပ်သောတရား၌အတူတကွဖြစ်ကြသည်ကို။ ဝုစ္စမံနေ၊ ပြော
 ဆိုအပ်သည်ကို။ ဒေါဝစသယံ၊ ခက်သောပြောဆိုချင်းဂြိုဟော
 ပုဂ္ဂိုလ်၏အဖွဲ့။ ဒေါဝစသတံ၊ ခက်သောပြောဆိုချင်းဂြိုဟောပုဂ္ဂိုလ်
 ၏အဖွဲ့။ ဒေါဝစသတံ၊ ခက်သောပြောဆိုချင်းဂြိုဟောပုဂ္ဂိုလ်၏
 အဖွဲ့အဖြစ်။ ဝိပုဋ္ဌိကုလဂ္ဂါယိတာ၊ မလျော့သောအယူဂြိုဟော
 ပုဂ္ဂိုလ်၏အဖြစ်။ ဝိပုဋ္ဌိကသာတတာ၊ ဆန့်ကျင်ဘက်ဖြစ်သော
 မကောင်းသောအကျင့်ကိုသာယာနှစ်သက်ချင်းဂြိုဟောပုဂ္ဂိုလ်
 ၏အဖြစ်။ အနာဒဂိယံ၊ ဂြိုဟေချင်းမရှိ။ အနာဂေယတာ၊ ဂြိုဟေ
 ချင်းမရှိသည်၏အဖြစ်။ အဂါဂုဝတာ၊ ဂြိုဟေချင်းမရှိသည်၏
 အဖြစ်။ အပ္ပတိဿဝတာ၊ နာယူဝန်ခံချင်းမရှိသည်၏အဖြစ်။
 အယံ၊ ဤနာယူဝန်ခံချင်းမရှိသည်၏အဖြစ်ကို။ ဒေါဝစသတံ၊
 ခက်သောပြောဆိုချင်းဂြိုဟောပုဂ္ဂိုလ်၏အဖွဲ့အဖြစ်ဟူ၍။
 ဝုစ္စတိ၊ ဆိုအပ်၏။ ဣမာယဒေါဝစသတံယ၊ ဤခက်သောပြောဆိုချင်း
 ဂြိုဟောပုဂ္ဂိုလ်၏အဖွဲ့အဖြစ်၌။ သမန္နာဂတော၊ ဖြည့်စုံသော၊ ပုဂ္ဂလော၊
 ပုဂ္ဂိုလ်သည်။ ဒုဗ္ဗစေါ၊ ဒုဗ္ဗစပုဂ္ဂိုလ်မည်၏။ ဒုဗ္ဗစေါ၊ ခက်သောပြောဆို
 ချင်းဂြိုဟောပုဂ္ဂိုလ်။

ကတဗောစပုဂ္ဂလော၊ အဘယ်ပုဂ္ဂိုလ်သည်လည်း။ ပါပမိတ္တော၊
 ပါပမိတ္တပုဂ္ဂိုလ်မည်သနည်း။ ပါပမိတ္တော၊ မကောင်းသောမိတ်ဂြိုဟော
 ပုဂ္ဂိုလ်။ တတ္ထ၊ ထိုမကောင်းသောမိတ်ဂြိုဟောပုဂ္ဂိုလ်၌။ ပါပမိတ္တတာ၊
 မကောင်းသောမိတ်ဂြိုဟောပုဂ္ဂိုလ်၏အဖြစ်သည်။ ကတဗာ၊ အ
 ဘယ်နည်း။ ဝေတေပုဂ္ဂလာ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ အသဒ္ဓါ၊ သဒ္ဓါ
 ဘယ်နည်း။ ဝေတေပုဂ္ဂလာ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ အသဒ္ဓါ၊ သဒ္ဓါ
 တရားမရှိကုန်။ ဒုဿိလာ၊ သိလမရှိကုန်။ အပ္ပသုတာ၊ နည်းသောအကြား
 အမြင်ရှိကုန်၏။ မစ္ဆဂိနော၊ ဝန်တိုကုန်၏။ ဒုပ္ပညာ၊ ပညာမရှိကုန်။
 ဝေသံဒုပ္ပညဝတံပုဂ္ဂလာနံ၊ ထိုပညာမရှိသောပုဂ္ဂိုလ်တို့ကို။ ယာ
 သေဝနာ၊ အကြင်မှီဝဲချင်း။ ယာနိသေဝနာ၊ အကြင်မှီဝဲချင်း။ ယာသံ
 သေဝနာ၊ အကြင်မှီဝဲချင်း။ ယာဘဇနာ၊ အကြင်သည်းကပ်ချင်း။
 ယာသံဘဇနာ၊ အကြင်သည်းကပ်ချင်း။ ယာဘတ္တိ၊ အကြင်သည်းကပ်
 ချင်း။ ယာသမ္ဘုဂ္ဂိ၊ အကြင်သည်းကပ်ချင်း။ ယာသံပဝက်တာ၊ အကြင်
 ညွတ်သောစိတ်စေတနာရှိသည်၏အဖြစ်။ အယံ၊ ဤညွတ်သောစိတ်
 စေတနာရှိသည်၏အဖြစ်ကို။ ပါပမိတ္တတာ၊ မကောင်းသောမိတ်ဂြိုဟော
 ပုဂ္ဂိုလ်၏အဖြစ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ဣမာယပါပမိတ္တတာယ၊
 ဤမကောင်းသောမိတ်ဂြိုဟောပုဂ္ဂိုလ်၏အဖြစ်၌။ သမန္နာဂတော၊
 ဖြည့်စုံသော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ ပါပမိတ္တော၊ ပါပမိတ္တပုဂ္ဂိုလ်။

မည်၏။ ပါပမိတ္တော၊ မကောင်းသောမိတ်၍ ဂေါပနီယံ ပုဂ္ဂိုလ်။ (ပါပမိတ္တ

ဒုက္ခ၊ ပုဂ္ဂလပညာတိဒါနံ)။ ။
ကတမောစပုဂ္ဂလော သုဗ္ဗစေါ။ တတ္ထကတမာသောဝစယတ၊
သဟဓန္တိကေ ဝုစ္ဆိမာနေ သောဝစယာယံ၊ သောဝစယာယံ၊ သောဝစယာ

တ၊ အဝိပ္ပဋိကုလဂ္ဂါဟိတ၊ အဝိပစ္စနိကသာစတ၊ သာဒဂီယံ၊ သာ
ဒဂီယတ၊ သဂါဂတ၊ သပတိဿတ၊ အယံဝုစ္စတိသောဝစယတ၊
အူမာယံသောဝစယတယသမန္နာဂတောပုဂ္ဂလော သုဗ္ဗစေါ။

ကတမောစပုဂ္ဂလော ကလျာဏမိတ္တော၊ တတ္ထကတမာ ကလျာဏ
မိတ္တတ။ ယေဝေပုဂ္ဂလိ သဒ္ဓါ၊ သီလဝန္တော၊ ဗဟုသုတ၊ စါဂဝန္တော၊
ပညံဝန္တော။ ယာတေသံ သေဝနာ၊ နိသေဝနာ၊ သံသေဝနာ၊ ဘဇနာ၊ သံ

ဘဇနာ၊ ဘတ္တိ၊ သတ္တိ၊ သံပဝက်တ၊ အယံဝုစ္စတိ ကလျာဏမိတ္တ
တ။ အူမာယ ကလျာဏမိတ္တတယသမန္နာဂတောပုဂ္ဂလော ကလျာ
ဏမိတ္တော။ (ကလျာဏမိတ္တဒုက္ခ၊ ပုဂ္ဂလပညာတိ)။

ကတမောစပုဂ္ဂလော၊ အဘယံပုဂ္ဂိုလ်သညာလည်း၊ သုဗ္ဗစေါ၊ သုဗ္ဗစ
ပုဂ္ဂိုလ်မည်သနည်း။ သုဗ္ဗစေါ၊ လွယ်သောပြောဆိုချင်း၍ ဂေါပနီ
ပုဂ္ဂိုလ်။ တတ္ထ၊ ထိုလွယ်သောပြောဆိုချင်း၍ ဂေါပနီပုဂ္ဂိုလ်၍။

သောဝစယတ၊ လွယ်သောပြောဆိုချင်း၍ ဂေါပနီပုဂ္ဂိုလ်၏အမြူ၏
အဖြစ်သည်။ ကတမာ၊ အဘယံနည်း။ သဟဓန္တိကေ၊ တက္ကကျင့်
အပ်သောတရား၍ အတူတကွဖြစ်ကြသည်ကို။ ဝုစ္စမာနေ၊ ပြောဆို

အပ်သည်၍ သောဝစယာယံ၊ လွယ်သောပြောဆိုချင်း၍ သော
ပုဂ္ဂိုလ်၏အမြူ။ သောဝစယာယံ၊ လွယ်သောပြောဆိုချင်း၍ သောပုဂ္ဂိုလ်
၏အမြူ။ သောဝစယတ၊ လွယ်သောပြောဆိုချင်း၍ သောပုဂ္ဂိုလ်၏

အမြူ၏အဖြစ်။ ဝိပ္ပဋိကုလဂ္ဂါဟိတ၊ မလျော်သော အယူမရှိသော
ပုဂ္ဂိုလ်၏အဖြစ်။ အဝိပစ္စနိကသာစတ၊ ဆန့်ကျင်ဘက်ဖြစ်သော မကေ
သောအကျင့်ကို သာယာနှစ်သက်ချင်း မရှိသော ပုဂ္ဂိုလ်၏အဖြစ်။

သာဒဂီယံ၊ ခြံသေချင်း၍ ။ သာဒဂီယတ၊ ခြံသေချင်း၍ သည်၏
အဖြစ်။ သဂါဂတ၊ ခြံသေချင်း၍ သည်၏အဖြစ်။ သပတိဿတ၊ နာ
ယူဝနံခံချင်း၍ သည်၏အဖြစ်။ အယံ၊ ဤနာယူဝနံခံချင်း၍ သည်
၏အဖြစ်ကို။ သောဝစယတ၊ လွယ်သောပြောဆိုချင်း၍ သောပုဂ္ဂို
လ်၏အမြူ၏အဖြစ်ပုဂ္ဂုဏ်။ ဝုစ္စတိ၊ ဆိုအပ်၏။ အူမာယံ သောဝစယတယ
ဤလွယ်သောပြောဆိုချင်း၍ သောပုဂ္ဂိုလ်၏အမြူ၏အဖြစ်နှင့်။
သမန္နာဂတော၊ ပြည့်စုံသော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ သုဗ္ဗစေါ၊ သုဗ္ဗစ
ပုဂ္ဂိုလ်မည်၏။ သုဗ္ဗစေါ၊ လွယ်သောပြောဆိုချင်း၍ သောပုဂ္ဂို
လ်။
ကတမောစပုဂ္ဂလော၊ အဘယံပုဂ္ဂိုလ်သညာလည်း။ ကလျာဏ
မိတ္တော၊ ကလျာဏမိတ္တ ပုဂ္ဂိုလ်မည်သနည်း။ ကလျာဏမိတ္တော
ကောင်းသောမိတ်၍ ဂေါပနီယံ ပုဂ္ဂိုလ်။ တတ္ထ၊ ထိုကောင်းသောမိတ်

ဂြိုဟ်ပုဂ္ဂိုလ်၌။ ကလျာဏမိတ္တတာ၊ ကောင်းသောမိတ်ဂြိုဟ်ပုဂ္ဂိုလ်၏
 အဖြစ်သည်။ ကတံ၊ အဘယ့်နည်း။ ယေတေပုဂ္ဂလ၊ အကြွေပုဂ္ဂိုလ်ကို
 သည်။ သဒ္ဓါ၊ သဒ္ဓါတရား၊ ဂြိုဟ်၏ သီလဝန္တော၊ သီလဂြိုဟ်၏ ဗဟု
 သူတာ၊ များသောအကြား၊ အကြွေဂြိုဟ်၏၊ စါဂဝန္တော၊ စါဂြိုဟ်၏
 ပညာဝန္တော၊ ပညာဂြိုဟ်၏။ တေသံပညာဝတံပုဂ္ဂလံ၊ ထိုပညာဂြိုဟ်
 ပုဂ္ဂိုလ်ကို။ ယာသံသေဝနာ၊ အကြွေမှိဝံချင်း။ ယာနိသေဝနာ၊ အကြွေ
 မှိဝံချင်း။ ယာသံသေဝနာ၊ အကြွေမှိဝံချင်း။ ယာဘဇနာ၊ အကြွေဆည်း
 သည်းကပ်ချင်း။ ယာသံသေဝနာ၊ အကြွေဆည်းကပ်ချင်း။ ယာဘတ္တိ၊ အကြွေ
 ကာ၊ အကြွေညွတ်သောမိတ်စေတနာ၊ ဂြိုဟ်သည်၏အဖြစ်အယံ၊ ဤ
 ညွတ်သောမိတ်စေတနာ၊ ဂြိုဟ်သည်၏အဖြစ်ကို။ ကလျာဏမိတ္တတာ၊
 ကောင်းသောမိတ်ဂြိုဟ်ပုဂ္ဂိုလ်၏အဖြစ်ဟူ၍။ ဝုစ္ဆတိ၊ ဆိုအပ်၏။
 ဣမာဗိကလျာဏမိတ္တတာယ၊ ဤကောင်းသောမိတ်ဂြိုဟ်
 ပုဂ္ဂိုလ်၏အဖြစ်၌။ သမန္နာဂတော၊ ပြည့်စုံသော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်
 သည်။ ကလျာဏမိတ္တော၊ ကလျာဏမိတ္တပုဂ္ဂိုလ်မည်၏။ ကလျာဏ
 မိတ္တော၊ ကောင်းသောမိတ်ဂြိုဟ်ပုဂ္ဂိုလ်။ (ကလျာဏမိတ္တသုတ်၊
 ပုဂ္ဂလပညာဇာနိကံ)။

ကလျာဏမိတ္တံ၊ ပါပမိတ္တံ၊ ကမ္မဋ္ဌာနိ၊ ဝေဒိယာဋ္ဌာနံ၊ ကလျာဏမိတ္တံ
 ကိုခွင့်ပြု၏။ ပါပမိတ္တံကိုခွင့်မပြု။ ခွင့်ပြုပုံ-ခွင့်မပြုပုံကို။ ကော
 သလသံယုတ်၊ အဋ္ဌသုတ်၌ပြု၏။

ပြပုံကား။ သာဝတ္ထိယံ၊ ဝိဟံ၊ ဂုတိ။ ဧကမန္တံ၊ နိသိဒ္ဓိ။ ဧကမန္တံ
 နိသိဒ္ဓိသေဝေါရာဇံ၊ ပဿေနဒိကောသလော၊ ဘဂဝန္တံ၊ ဇောဒဝေါစ။
 ဣဒံမယံ၊ တန္တေ၊ ဂုတော၊ ဂတဿ၊ ပဋိသညှိနဿ၊ ဇေဝေတသော၊ ပရိ
 ဝိစက္ကော၊ ဥဒပါဒိ။ သွာချာတော၊ ဘဂဝတာ၊ ခန္ဓော၊ သောစသေဝေါ၊ ကလျာ
 ဏမိတ္တဿ၊ ကလျာဏသဟယဿ၊ ကလျာဏသံပဝက်ဿ။ နော
 ပါပမိတ္တဿ၊ နောပါပသဟယဿ၊ နောပါပသံပဝက်ဿာတိ။ ဇေ
 ဝေတံ၊ မဟာရာဇ၊ ဇေဝေတံ၊ မဟာရာဇ၊ သွာချာတော၊ မဟာရာဇမယာ
 ခန္ဓော၊ သောစသေဝေါ၊ ကလျာဏမိတ္တဿ၊ ကလျာဏသဟယဿ၊
 ကလျာဏသံပဝက်ဿ။ နောပါပမိတ္တဿ၊ နောပါပသဟယဿ၊
 နောပါပသံပဝက်ဿ။ (ကောသလသံယုတ်-အဋ္ဌသုတ်)။

သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ ဝိဟံ၊ ဂုတိ၊ နေတော်မူ၏။ ဧကမန္တံ၊
 တင့်အပ်လျှောက်ပတ်သောအရပ်၌။ နိသိဒ္ဓိ၊ နေ၏။ ဧကမန္တံ၊ တင့်အပ်
 လျှောက်ပတ်သောအရပ်၌။ နိသိဒ္ဓိသေဝေါ၊ နေပြီးသော။ ရာဇပဿေနဒိ
 ကောသလော၊ ပဿေနဒိကောသလမင်းသည်။ ဘဂဝန္တံ၊ မြတ်စွာဘုရား
 ကို။ ဇေဝေတံ၊ ဤသို့သောစကားကို။ အဝေါစ၊ လျှောက်၏။ ကသံ
 အဝေါစ၊ အဘယ့်သို့လျှောက်သနည်း။ ဘန္တေ၊ မြတ်စွာဘုရား။ ဣ၊ ယခု။

သို့အကျိုးပေးအံ့။ ရဟောဂတံယံ။ ဆိတ်ကွယ်ကုသရပသို့ကပ
 သည်ဖြစ်၍။ ပဋိသန္ဓိနုဿ။ တယောကထိးတည်းကိနု။ သည်ဖြစ်၍။
 ဇဝံ။ ဤသို့။ စေတယော။ စိတ်၏။ ပရိဝိတက္ကော။ အကြံသည်။ ဥဒပါဒံ။ ထ
 ကားဖြစ်၏။ ကထံဥဒပါဒံ။ အနာယသို့။ ထင်ရှားဖြစ်သနည်း။ ဘဂဝတံ။
 ဖြတ်စွာဘုရားသည်။ ခန္ဓော။ တံနားကို။ သွာချာတော။ ကောင်းစွာဟော
 တော်မူအပ်ငြိ။ သောစခေါခန္ဓော။ ထိုတရားသည်လည်း။ ကလျာဏ
 မိတ္တံယံ။ ကလျာဏမိတ္တံ၏သံလျှင်။ သွာခါတော။ ကောင်းစွာဟော
 အပ်သော။ ခန္ဓောနာမ။ တရားမည်သည်။ ဟောတိ။ ဖြစ်၏။ ပါပ
 မိတ္တံယံ။ ဝါပမိတ္တံ၏။ သွာခါတော။ ကောင်းစွာဟောအပ်သော။ ခန္ဓော
 နာမ။ တရားမည်သည်။ နောဟောတိ။ မဖြစ်။ ကလျာဏသဟယံ။
 ကောင်းသောအဘော်ရှိသောပုဂ္ဂိုလ်၏သံလျှင်။ သွာခါတော။ ကောင်းစွာ
 ဟောအပ်သော။ ခန္ဓောနာမ။ တရားမည်သည်။ ဟောတိ။ ဖြစ်၏။ ပါပ
 သဟယံ။ မကောင်းသောအဘော်ရှိသောပုဂ္ဂိုလ်၏။ သွာခါတော။ ကောင်း
 စွာဟောအပ်သော။ ခန္ဓောနာမ။ တရားမည်သည်။ နောဟောတိ။ မဖြစ်။
 ကလျာဏသံပဝက်ယံ။ ကောင်းသောအပေါင်းရှိသောပုဂ္ဂိုလ်၏သံလျှင်။
 သွာခါတော။ ကောင်းစွာဟောအပ်သော။ တရားသည်။ ဟောတိ။ ဖြစ်၏။
 ပါပသံပဝက်ယံ။ မကောင်းသောအပေါင်းရှိသောပုဂ္ဂိုလ်၏။ သွာခါ
 တော။ ကောင်းစွာဟောအပ်သော။ ခန္ဓောနာမ။ တရားမည်သည်။ နော
 ဟောတိ။ မဖြစ်။ ဣတိဇဝံ။ ဤသို့။ စေတယော။ စိတ်၏။ ပရိဝိတက္ကော။
 အကြံသည်။ ဥဒပါဒံ။ ထင်ရှားဖြစ်၏။ ဣတိဇဝံ။ ဤသို့။ ဇိတံဝစနံ။ ဤ
 သို့သောစကားကို။ အဝေါစ။ ဈောက၏။ မဟာရာဇ။ မင်းဖြစ်။ ဇိတံ
 ဝစနံ။ ဤစကားသည်။ ဇိတံ အာမ။ ဟုတ်၏။ မဟာရာဇ။ မင်းဖြစ်။ ဇိတံ
 ဝစနံ။ ဤစကားသည်။ ဇိတံ အာမ။ ဟုတ်၏။ မဟာရာဇ။ မင်းဖြစ်။ မယံ။
 ငါ့ဘုရားသည်။ ခန္ဓော။ တရားကို။ သွာချာတော။ ကောင်းစွာဟောတော်
 မူအပ်ငြိ။ သောစခေါခန္ဓော။ ထိုတရားသည်လည်း။ ကလျာဏမိတ္တံယံ။
 ကလျာဏမိတ္တံ၏သံလျှင်။ သွာခါတော။ ကောင်းစွာဟောအပ်သော။
 ခန္ဓောနာမ။ တရားမည်သည်။ ဟောတိ။ ဖြစ်၏။ ပါပမိတ္တံ၏။
 သွာခါတော။ ကောင်းစွာဟောအပ်သော။ ခန္ဓောနာမ။ တရားမည်သည်။ နော
 ဟောတိ။ မဖြစ်။ ကလျာဏသဟယံ။ ကောင်းသောအဘော်ရှိသော
 ပုဂ္ဂိုလ်၏သံလျှင်။ သွာခါတော။ ကောင်းစွာဟောအပ်သော။ ခန္ဓောနာ
 တရားမည်သည်။ ဟောတိ။ ဖြစ်၏။ ပါပသဟယံ။ မကောင်းသော
 အဘော်ရှိသောပုဂ္ဂိုလ်၏။ သွာခါတော။ ကောင်းစွာဟောအပ်သော။
 ခန္ဓောနာမ။ တရားမည်သည်။ နောဟောတိ။ မဖြစ်။ ကလျာဏသံပဝက်ယံ။
 ကောင်းသောအပေါင်းရှိသောပုဂ္ဂိုလ်၏သံလျှင်။ သွာခါတော။ ကောင်း
 စွာဟောအပ်သော။ ခန္ဓောနာမ။ တရားမည်သည်။ ဟောတိ။ ဖြစ်၏။ ပါပ
 သံပဝက်ယံ။ မကောင်းသောအပေါင်းရှိသောပုဂ္ဂိုလ်၏။ သွာခါတော။

ခန္ဓောနာမ
 x x

ကောင်းစွာပေးအပ်နိဿာ။ ခန္ဓောနာမ၊ တရား မည်သည်။ နေပေးတီ၊
မဖြစ်။ (အနက်)။

ယောစခေါကလျာဏမိတ္တဿာတိယောစာယံ ခန္ဓောကလျာဏ
မိတ္တဿေဝ သွာခါတောနာမပေတီ၊ န ပါပမိတ္တဿာတိ။ ကိဉ္ဇာပိယိ
ခန္ဓော သဗ္ဗေသန္တိ သွာခါတောဝ၊ ကလျာဏမိတ္တဿ ပန သုဿုယန္တဿ
သဒ္ဓဟန္တဿ အတ္တံ ပုရေတိ။ ဘေသန္တိ ဝိယ ဝဋ္ဋန္တိ နန္တတရဿာတိ၊
တေနေတံ ဝုတ္တံ။

(အဋ္ဌကထာစကား၊ ကဏ္ဍပက္ခ-သုက္ကပက္ခ-၂-ပါး။ ကဏ္ဍပက္ခ၌ဆို
သောစကား၊ သုက္ကပက္ခ၌မဆို။ သုက္ကပက္ခ၌ဆိုသောစကား၊ ကဏ္ဍ
ပက္ခ၌မဆို။ လိုက်၇ မည်ကိုသိ)။

ယောစခေါကလျာဏမိတ္တဿာတိ၊ ယောစခေါကလျာဏမိတ္တဿ ဟု
သည်ကား။ ယောစာယံ ယောစာယံ ခန္ဓော၊ ထိုတရားသည်လည်း။ ကလျာ
ဏမိတ္တဿေဝ၊ ကလျာဏမိတ္တ အိသာလျှင် သွာခါတော၊ ကောင်းစွာပေး
အပ်သော။ ခန္ဓောနာမ၊ တရား မည်သည်။ ပေတီ၊ ဖြစ်၏။ ပါပမိတ္တဿ၊
ပါပမိတ္တ၏ သွာခါတော၊ ကောင်းစွာပေးအပ်သော။ ခန္ဓောနာမ၊ တရား
မည်သည်။ နပေတီ၊ မဖြစ်။ ဣတိ၊ ဤသို့။ ဝုတ္တံ၊ ဆိုအပ်၏။ ပဒိသန္တံ၊ မှန်
၏။ ခန္ဓော၊ တရားသည်။ သဗ္ဗေသန္တိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ ကလျာ
ဏမိတ္တပါပမိတ္တာနံ၊ ကလျာဏမိတ္တ၊ ပါပမိတ္တတို့အား။ သွာခါတော၊ ကောင်း
စွာပေးအပ်သော။ ခန္ဓောဝ၊ တရား မည်သည်။ ကိဉ္ဇာပိပေတီ၊ အ
ကယ်ကျ်းကား ဖြစ်၏။ ဝုတ္တံ။ ပနတထာပိ၊ ထိုသို့ပင်ဖြစ်သော်လည်း။

ဘေသန္တိ၊ ဆေးသည်။ ဝဋ္ဋန္တိဿ၊ သုံးဆောင်သောသူ၏။ အတ္တံ၊ အနက်
ကို။ ပုရေတိဝိယ၊ ပြည်စေသကဲ့သို့။ ဣတိ ဇေဝံတထာ၊ ထိုအတူ။ ခန္ဓော၊
တရားသည်။ သုဿု သန္တဿ၊ ကောင်းစွာ သင်ကြားနာယူသော။ သဒ္ဓ
ဟန္တဿ၊ ယုံကြည်သော။ ကလျာဏမိတ္တဿ၊ ကလျာဏမိတ္တ၏။
ကလျာဏမိတ္တ၏။ အတ္တံ၊ အနက်ကို။ ပုရေတိ၊ ပြည်စေ၏။ ဘေသန္တိ၊
ဆေးသည်။ ဣတရဿ၊ မသုံးဆောင်သောသူ၏။ အတ္တံ၊ အနက်ကို။
နပုရေတိဝိယ၊ မပြည်စေသကဲ့သို့။ ဣတိ ဇေဝံတထာ၊ ထိုအတူ။ ခန္ဓော၊
တရားသည်။ အသုဿု သန္တဿ၊ ကောင်းစွာ မသင်၊ မကြား၊ မနာ
မယူသော။ အသဒ္ဓဟန္တဿ၊ မယုံကြည်သော။ ပါပမိတ္တဿ၊ ပါပမိတ္တ
၏။ အတ္တံ၊ အနက်ကို။ နပုရေတိ၊ မပြည်စေ။ ဧဝံ၊ ထို့ကြောင့်။
ဇေဝံ ယောစခေါကလျာဏမိတ္တဿာတိ ပစနံ၊ ယောစခေါကလျာဏ
မိတ္တဿ ဟုသော ဤစကားကို။ ဝုတ္တံ၊ ဆိုအပ်ပြီ။ (အနက်)။

ဤစကား ၇ ပုဒ်။ အတ္တံ ပုရေတိ၊ အတ္တံ နပုရေတိ ဟုသော ဤပုဒ်
၏အဓိပ္ပာယ်သော်ကား။ မြတ်စွာတရား ကောင်းစွာပေးတော်
မူအပ်သော၊ ကမ္မဋ္ဌာန်းပေးနည်း၊ ဒေသနာနည်းတရားကို။
ကောင်းစွာ သင်ကြား နာယူ ယုံကြည်သော၊ ကမ္မဋ္ဌာန်းပေး ဆရာ

စိတ္တဝိသုဒ္ဓိ မြေ။ ဒိဋ္ဌိ ဝိသုဒ္ဓိ၊ ကင်္ခါဝိတဂုဏဝိသုဒ္ဓိ၊ မဂ္ဂါမဂ္ဂဉာဏဿန
 ဝိသုဒ္ဓိ၊ ပဋိပဒါဉာဏဿနဝိသုဒ္ဓိ၊ လေးပါးတို့ဖြင့်၊ ဝိပဿနာဉာဏ်
 ဆယ်ပါးကို မြေ။ ဉာဏဿနဝိသုဒ္ဓိဖြင့် မဂ္ဂဉာဏ်ကို မြေ။ တဂုဏ
 ဝိပဿနာဉာဏ်ဖြင့်၊ မဂ္ဂဉာဏ်ကို မြေ။ တဂုဏ
 တဂုဏဝိပဿနာဉာဏ်ဖြင့်၊ မဂ္ဂဉာဏ်ကို မြေ။ မဂ္ဂဉာဏ်ကိုသာ
 ဂုဗျင်၊ ကြောင့်၊ ဝိပဿနာဉာဏ်ဆယ်ပါးအစဉ်အတိုင်း မဖြစ်၊ ခုန်ကျော်
 ကျသွား၊ အ။ ဝိပဿနာဉာဏ်ဆယ်ပါးအစဉ်အတိုင်း မဖြစ်၊ ခုန်ကျော်
 ကျသွား၊ ချင်း ကြောင့်၊ အနုလောမဉာဏ်ဖြီးဆုံး သည်တိုင်အောင်
 ဉာဏ်အဆက်ဆက်အစဉ်အတိုင်း ဖြစ်ကျမတက်၊ အနုလောမဉာဏ်
 ဖြီးဆုံး သည်တိုင်အောင် ဉာဏ်အဆက်ဆက်အစဉ်အတိုင်း ဖြစ်ကျ
 မတက်ချင်း ကြောင့်၊ နာမဂ္ဂပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂတ
 ဉာဏ်မလာ၊ ပစ္စယပရိဂ္ဂဟဉာဏ်၊ သမ္မသနဉာဏ်မလာ။ သမ္မသနဉာဏ်
 မှ၊ ဥဒယဗ္ဗယဉာဏ်ကု မလာ။ ဥဒယဗ္ဗယဉာဏ်ကု မှ၊ ဥဒယဗ္ဗယဉာဏ်
 ဂုဏ်မလာ။ ဥဒယဗ္ဗယဉာဏ်ဂုဏ်၊ သင်္ခါဉာဏ်မလာ။ သင်္ခါဉာဏ်
 သယဉာဏ်မလာ။ သယဉာဏ်၊ အာဒိနဝဉာဏ်မလာ။ အာဒိနဝ
 ဉာဏ်၊ နိဗ္ဗိဒါဉာဏ်မလာ။ နိဗ္ဗိဒါဉာဏ်၊ မုဋ္ဌိတူကမ္ပတဉာဏ်
 မလာ။ မုဋ္ဌိတူကမ္ပတဉာဏ်၊ ပဋိသင်္ခါဉာဏ်မလာ။ ပဋိသင်္ခါ
 ဉာဏ်၊ သင်္ခါဂုပေက္ခာဉာဏ်မလာ။ သင်္ခါဂုပေက္ခာဉာဏ်၊ ပရိကံ
 မလာ။ ပရိကံ၊ ဥပစါမလာ။ ဥပစါ၊ အနုလုံမလာ။ အနုလုံ၊ ဂေါတြ
 ဘူ မလာ။ ဂေါတြဘူ၊ မဂ်မလာ။ ဂေါတြဘူ၊ မဂ်မလာချင်း
 ကြောင့်၊ ဝိပဿနာဂမန မဂ်ကို မဂ္ဂ။ ဝိပဿနာဂမန မဂ်ကို မဂ္ဂချင်း
 ကြောင့်၊ ကလျာဏ မိတ္တ အတိတ်မဂ်ကို ပွားစေအပ်မပြေ။ ဖြသော်
 လည်း မသင့်၊ ခွင့်မပြေ။ ခွင့်မပြေချင်း ကြောင့်၊ ဆေးသည် မသုံး
 စောင်သောသူ နှာ အဂ္ဂေါပျောက်သော အနက်ကို မပြည့်စေသ
 ကဲ့သို့။ ထို့အတူ၊ တရားသည် ဖြတ်စွာဘုရားကောင်း စွာဟော
 တော်မူအပ်သော၊ ကမ္မဋ္ဌာန်း ပေးနည်း၊ ဒေသနာနည်း တရားကို
 ကောင်း စွာ မသင်ကြား၊ မနာမယျ၊ မယုံ မကြည့်သော၊ ကမ္မဋ္ဌာန်း
 ပေး ဆရာ ပါပမိတ္တ အတပည့် မဂ်ရသော အနက်ကို မပြည့်စေ။
 ထို့ကြောင့်၊ ဖြတ်စွာဘုရားကောင်း စွာဟောအပ်သော တရားသည်
 လည်း၊ ကလျာဏ မိတ္တ အသာယျင်ကောင်း စွာဟောအပ်သော တရား
 မည်၏။ ပါပမိတ္တ အကောင်း စွာဟောအပ်သော တရား မည်ပေ၊ ရှေး
 ကဆိုခဲ့လေပြီ။

ကလျာဏမိတ္တ၊ ပါပမိတ္တ ကမ္မဋ္ဌာန်း ပေးသောဋ္ဌာန၊ မဂ်ရသော
 အဂ္ဂိယာ ပင်ဖြစ်သော လည်း၊ အပ္ပသုတ ဖြစ်မူကား၊ အဂ္ဂိယာတို့ အ
 အပ္ပသုတ တစ်ပုံနှင့် တကွ၊ အပ္ပသုတ ကမ္မဋ္ဌာန်း ပေးဆရာ ပါပမိတ္တကို
 မယ်ချ် ကျ် မပေ့ သူတ ကမ္မဋ္ဌာန်း ပေး ဆရာ ကလျာဏ မိတ္တနှင့် ကမ္ပဋ္ဌာန်း

မဟူသုတကမ္မဋ္ဌာန်ပေးဆရာကလျာဏမိတ္တုဦးကပ်ဇာကမ္မဋ္ဌာန်
ယူ၇ပုံကို၊ ဝိသုဒ္ဓိမဂ်ဖြူ၏။

ပုဂ္ဂိုလ်ကား။ "ယဿံဇကသင်္ဂီတိပိ အဋ္ဌကထာယသဒ္ဓိပဉ္စကား၊
အံယဉ္စ သဒ္ဓိယောတိ။" တဿ သဒ္ဓိဇက ဂတေတဗ္ဗံ၊ ဇေဂ္ဂပေါဟိ
တန္တိခရော၊ ဝံသာနုရက္ခကော၊ ပဝေဏီပါလကော၊ အာစရိယော၊ ဧကံ
စရိယ မတိဏောဝဟောတိ။ နှစ်အတ္တနောမတိဏောဟောတိ။ တေနေဝ
ပေါရာဏကထော၊ "လဒ္ဓိရက္ခိယာတိ၊ လဒ္ဓိရက္ခိယာတိ၊ လဒ္ဓိရက္ခိယာ
တိတိ" ဟိက္ခတ္တိအာဟံသု။ ပုဗ္ဗေဝုတ္တိဝိကာသဝါဒယောစေတ္တိအတ္တနု
အခါဂတမဒ္ဓပေအာမိက္ခန္တိ။ မဟူသုတောပနဝံတံအာစရိယံ ဥပယက
မိတ္တုဉ္စပာ ပရိပူဆာနံ ပိသောဝိတတ္တာ ဣတောမိတောမသုတ္တိဉ္စကား
ကမ္မဉ္စ သဗ္ဗက္ခေတ္တာ သပ္ပါယာသပ္ပါယံ ယောဇေတ္တာ ဂဟဏဋ္ဌာနေ
ဂစ္ဆန္တော မဟာတတ္ထိဝိယ မဟာမဂ္ဂံ ဒေသေန္တော ကမ္မဋ္ဌာန် ကထေသတိ။
တဿ ဇေဂ္ဂပံတမ္မဋ္ဌာနဒါယကံ ကလျာဏမိတ္တု ဥပယကံမိတ္တု တဿ
ဝတ္တံ ပဋိပတ္တိကတ္တာ ကမ္မဋ္ဌာန် ဂဟေတဗ္ဗံ။ (ဝိသုဒ္ဓိမဂ်)။

ယဿအာစရိယဿ၊ အကြင်ဆရာအား။ ဇကသင်္ဂီတိပိ၊ တခုသော
သင်္ဂီတိသုတ်သည်လည်း။ အဋ္ဌကထာယ၊ အဋ္ဌကထာနှင့်။ သဒ္ဓိံ၊ တက္ခ
ပဉ္စကား၊ အလေ့အလာသည်။ ပဟောတိ၊ ဖြစ်၏။ အံယဉ္စအာစရိယော၊ ဤ
ဆရာသည်လည်း။ လဒ္ဓိံ၊ လဒ္ဓိသည်။ ဟောတိ၊ ဖြစ်၏။ တဿလဒ္ဓိနော၊
အာစရိယဿ၊ ထိုလဒ္ဓိဖြစ်သောဆရာ၏။ သဒ္ဓိဇက၊ အထံဌ်။ ကမ္မဋ္ဌာန်၊
ကမ္မဋ္ဌာန်ကို။ ဂဟေတဗ္ဗံ၊ ယူအပ်၏။ ဟိသဗ္ဗံ၊ ဖြစ်၏။ ဇေဂ္ဂပေါ၊ ဤသို့
သဟောဂ္ဂိသော။ အာစရိယော၊ ဆရာသည်။ တန္တိခရော၊ အရိယာတို့အစဉ်
ကိုဆောင်သော။ ဝံသာနုရက္ခကော၊ အရိယာတို့၏အနွယ်ကိုစေါင့်ရှောက်
သော။ ပဝေဏီပါလကော၊ အရိယာတို့၏အဆက်ကိုစေါင့်ရှောက်သော။
အာစရိယ မတိဏောဝ၊ ဆရာဖြစ်တို့၏အလိုသည်သာလျှင်။ ဟောတိ၊ ဖြစ်
၏။ အတ္တနောမတိဏော၊ မိမိ၏အလိုသည်။ နဟောတိ၊ မဖြစ်။ တေနေဝ၊
ထို့ကြောင့်သာလျှင်။ ပေါရာဏကထာ၊ ရှေး၌ဖြစ်ကုန်သော။ ယော၊
မထေရ်တို့သည်။ လဒ္ဓိံ၊ လဒ္ဓိသည်။ ရက္ခိယာတိ၊ စေါင့်ရှောက်လတံ။
လဒ္ဓိံ၊ လဒ္ဓိသည်။ ရက္ခိယာတိ၊ စေါင့်ရှောက်လတံ။ လဒ္ဓိံ၊ လဒ္ဓိသည်။
ရက္ခိယာတိ၊ စေါင့်ရှောက်လတံ။ ဣတိ၊ ဤသို့။ ဟိက္ခတ္တိ၊ သုံးကြိမ်။
အာဟံသု၊ ဆိုကြကုန်၏။ ပုဗ္ဗေဝုတ္တိ၊ ဝုတ္တိဝိကာသဝါဒယောစ၊
ဆိုအပ်ပြီးသော သောတပနံ၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတို့
သည်လည်း။ ဇေတ္ထု၊ ဤကမ္မဋ္ဌာန်ပေးသောဆရာဋ္ဌာနဌ်။ အတ္တနာအမိ
ဂတမဂ္ဂပေဝ၊ မိမိရသောမဂ်ကိုသာလျှင်။ အာမိက္ခန္တိ၊ ဖြောကြားကြ
ကုန်၏။ မဟူသုတောပနအာစရိယော၊ မဟူသုတဆရာသည်ကား။ တံတံ
အာစရိယံ၊ ထိုထိုဆရာတို့။ ဥပယကံမိတ္တု၊ ကပ်ဇာ။ ဉ္စပာ ပရိပူဆာနံ၊
ပါဠိအဋ္ဌကထာတို့ကို ပိသောဝိတတ္တာ၊ သုတ်သင်အပ်သည်အဖြစ်ကြောင့်

ပါဠိအဋ္ဌကထာတို့ကို ပိသောဝိတတ္တာ၊ သုတ်သင်အပ်သည်အဖြစ်ကြောင့်

ကိုတောစိတောစ၊ ထိုမှ ဖြစ်လည်း။ သူတို့၌ သူတို့ကို၎င်း။ ကာဂုဏ၌၊
 အကြောင်းကို၎င်း။ သန္တကေတွာ၊ ကောင်းစွာမှတ်ဖွဲ့။ သပ္ပိယာ
 သပ္ပိယံ၊ လျှောက်ပတ်သည်။ လျှောက်ပတ်သည်ကို။ ယောဇေတွာ၊
 ယှဉ်ဖွဲ့။ ဂမာဏဌာနေ၊ တောကြီးအရပ်၌။ ဂစ္ဆန္တေ၊ သွားသော။ မဟာ
 ပာတ္တိ၊ ဆင်ကြီးသည်။ မဟာမဂ္ဂံ၊ ပုဒ်ကြီးကို။ ဒဿန္တေဝိယ၊
 ပြုသကဲ့သို့။ ကမ္မဌာနံ၊ ကမ္မဌာနကို။ ကထေယတိ၊ ပြောဟော
 လတ်။ တဿ၊ ထို့ကြောင့်။ ဝေဂျပံ၊ ဤသို့သဘောရှိသော။ ကမ္မဌာနံ
 ဒါယကံ၊ ကမ္မဌာနပေးသော။ ကလျာဏမိတ္တံ၊ ကလျာဏမိတ္တသို့။
 ဥပသက်မိတ္တာ၊ ကပ်ဖွဲ့။ တဿ၊ ထိုကလျာဏမိတ္တအား။ ဝတ္တပဇ္ဇိမတ္တံ၊
 ဝတ်ကြီးဝတ်ငယ်ကို။ ကတွာ၊ ပြုဖွဲ့။ ကမ္မဌာနံ၊ ကမ္မဌာနကို။ ဂဟေ
 တဗ္ဗံ၊ ယူသပ်၏။ (အနက်)။

သာဓကမဂ္ဂိ၊ အသိအမှတ်မပြုနိုင်၊ မယုံကြည်နိုင်သောစကား၊ အ
 တိတ်မဂ်ကို ပွားစေ၏ဟူသော ဤစကား၏ သာဓက၊ နေ့စဉ်ကိုပြု
 ပြုပုံကား။ သမိတ္တပရိယောဒါပနန္တိ၊ အတိတ်သမာဓဂ္ဂဿဘာဝနာ
 ကြိယာသာ။ သတိစိတ္တပရိယောဒါပိတေ၊ ပဉ္စက္ခန္ဓာပရိယောဒါပိတ
 ဘဝန္တိ။ ဝေပံပဒါဂဂါဒါဟ၊ စေတောဝိသုဒ္ဓတ္တံ၊ ဘိက္ခဝေတထာဂတေ
 ဖြဟ္မစရိယံ ဝုဿတိတိ။ (နေ့စဉ်)။

သမိတ္တပရိယောဒါပနန္တိ၊ သမိတ္တပရိယောဒါပနံ ဟူသည်ကား။
 အတိတ်သမာဓဂ္ဂဿ၊ အတိတ်မဂ်ကို။ သာဘာဝနာ၊ အကြင်ပွားချင်း။ သာ
 ကြိယာ၊ အကြင်ပြုချင်း။ သာ၊ ထိုအတိတ်မဂ်ကို ပွားချင်း ပြုချင်း
 သည်။ သမိတ္တပရိယောဒါပနာ၊ မိမိစိတ်ကို ဖြူစင်စေသည်မည်၏။
 စိတ္တ၊ စိတ်သည်။ ပရိယောဒါပိတေ၊ ဖြူစင်စေရာပင်သည်။ သတိ၊ ရှိသော်။
 ပဉ္စက္ခန္ဓာ၊ ငါးပါးသော ခန္ဓာတို့သည်။ ပရိယောဒါပိတေ၊ ဖြူစင်စေရာပင်ကုန်
 သည်။ ဘဝန္တိ။ ဖြစ်ကုန်၏။ ဟိသန္တံ၊ နှစ်၏။ ဘဂဝါ၊ ခြတ်စွာ ဘုရားသည်။
 ဝေပံ၊ ဤသို့။ အဟ၊ ဟောတော်မူ၏။ ကထံအဟ၊ အဘယ်သို့ ဟောတော်
 မူသည်။ ဘိက္ခဝေ၊ ရဟန်းတို့။ စေတောဝိသုဒ္ဓတ္တံ၊ စိတ်ကို ဖြူစင်စေချင်း
 အံကျိုးငှာ။ တထာဂတေ၊ ငါဘုရား၌။ ဖြဟ္မစရိယံ၊ မဂ်သီတင်းကို။ ဝုဿ
 တိ၊ သုံး၏။ ဣတိဝေပံ၊ ဤသို့။ အဟ၊ ဟောတော်မူ၏။ (အနက်)။

သာဓကမဂ္ဂိ၊ အသိအမှတ်မပြုနိုင်၊ မယုံကြည်နိုင်သောစကား၊
 ကလျာဏမိတ္တအတိတ်မဂ်ကို ပွားစေ၏ဟူ ဖြူစင်သော ဤစကား
 ၏ သာဓက၊ ကောသလသံယုတ်-အဋ္ဌမသုတ်ကိုပြု။
 ဖြုပုံကား။ ကလျာဏမိတ္တဿေဝံ အနန္တဘိက္ခုနောပါဠိကံ
 ကလျာဏသုပဟယဿ၊ ကလျာဏသံပဝုဏ်ဿ၊ ဘိက္ခုအရိယံ
 အဋ္ဌဂီကံ မဂ္ဂံ ဘာဝေယတိ။ အရိယံ အဋ္ဌဂီကံ မဂ္ဂံ ဗဟုယိကရိယာတိ။
 (ကောသလသံယုတ်-အဋ္ဌမသုတ်)။
 အနန္တံ၊ ချစ်သားအနန္တံ။ ကလျာဏမိတ္တေ၊ ကလျာဏသုပဟယော၊

ကလျာဏသံပဝဏ်ော၊ ကောင်းသောအပေါင်း၊ ကောင်းသောအဖော်ကလျာဏ
 က မိတ္တိ ဖြစ်သော။ သိက္ခာ၊ ဂုဏ်နိုးသည်။ အဂ္ဂိယံ အဋ္ဌဂီတံ မဂ္ဂိ၊ အဂ္ဂိယံ အဋ္ဌဂီ
 က မဂ်ကို။ သာဝေသာတံ၊ ပြုံးစေလတ်။ အဂ္ဂိယံ အဋ္ဌဂီတံ မဂ္ဂိ၊ အဂ္ဂိယံ
 အဋ္ဌဂီတံ မဂ်ကို။ ဗဟုလီက ဂ္ဂိယံ၊ အကြီးမားများစွာ မြူလတ်။ အာနန္ဒ
 သံပဝဏ်ော၊ ကလျာဏ မိတ္တံ၊ ကလျာဏ သဟဟယံ၊ ကလျာဏ
 မိတ္တိ ဖြစ်သော။ သိက္ခာ၊ ဂုဏ်နိုး၏။ ဇေတံ အဂ္ဂိယံ အဋ္ဌဂီတံ မဂ္ဂိ၊ သိ
 အဂ္ဂိယံ အဋ္ဌဂီတံ မဂ်ကို။ ပါဠိကံ၊ အလိုရှိအပ်၏။ (အနက်)။
 သာဝေသာတံ၊ အသိအမှတ်မပြုနိုင်၊ မယုံကြည်နိုင်သောစကား၊ က
 လျာဏ မိတ္တံ၊ ပါပမိတ္တံ၊ ကမ္မဋ္ဌာနနိပေးသောဋ္ဌာန၊ ကလျာဏ မိတ္တံကို
 ခွင့်ပြု၏။ ပါပမိတ္တံကို ခွင့်မပြု ပျာသော ဤစကား အဿိက၊ ကေသလ
 သံယုတ်-အဋ္ဌမသုတ်ကိုပြ။
 ပြပုံကား။ ။ တဿ္ဓာတီ ဟ ဗဟု ဂုဏ် ဇေတံ တေသိက္ခိ တဗ္ဗံ။ ကလျာဏ
 မိတ္တော သဝိဿာ မိ ကလျာဏ သဟဟယော၊ ကလျာဏ သံပဝဏ်ောတိ၊
 (ကေသလ သံယုတ်-အဋ္ဌမသုတ်)။

တဿ္ဓာတီ ယဿ္ဓာ။ သကယော အဂ္ဂိယံ မဂ္ဂေါ ပီ ကလျာဏ မိတ္တံ နိဿယ
 လတ္တတိ။ တဿ္ဓာ။ (အဋ္ဌကထာ)။

တဿ္ဓာတိ၊ တဿ္ဓာ ဟု သည်ကား။ ယဿ္ဓာ၊ အကြွင်းကြောင့်၊ သကယော၊
 အလုံး စုံသော။ အဂ္ဂိယံ မဂ္ဂေါ ပီ၊ အဂ္ဂိယံ မဂ်ကို လည်း။ ကလျာဏ မိတ္တံ
 ကလျာဏ မိတ္တံကို။ နိဿယ၊ မှည့်၏။ လတ္တတိ၊ ဂုဏ်အပ်၏။ တဿ္ဓာ၊
 သို့ ကြောင့်။ ဗဟု ဂုဏ်၊ မင်းဖြတ်။ ဣဟ၊ ဤငါ့ဘုရား သာသနာတော်
 ဖြတ်၍။ တေ၊ သင်မင်း ဖြတ်သည်။ ဇေတံ၊ ဤသို့။ သိက္ခိ တဗ္ဗံ၊ ကျင့်အပ်၏။
 ကထံ သိက္ခိ တဗ္ဗံ၊ အဘယ်သို့ ကျင့်အပ်သနည်း။ အဟံ၊ ငါသည်။ ကလျာ
 မိတ္တော၊ ကလျာဏ သဟဟယော၊ ကလျာဏ သံပဝဏ်ော၊ ကောင်းသော
 အပေါင်း၊ ကောင်းသော အဖော်၊ ကလျာဏ မိတ္တံ သည်။ သဝိဿာ မိ ဖြစ်စေ
 ကူတိ ဇေတံ၊ ဤသို့။ သိက္ခိ တဗ္ဗံ၊ ကျင့်အပ်၏။ (အနက်)။

ကလျာဏ မိတ္တံ၊ ပါပမိတ္တံ ကမ္မဋ္ဌာနနိပေးသောဋ္ဌာန၊ ကလျာဏ
 မိတ္တံကို ခွင့်ပြု၏။ ပါပမိတ္တံကို ခွင့်မပြု။ အဘယ်ကြောင့် ကလျာ
 ဏ မိတ္တံကို ခွင့်ပြုသနည်း။ ။ ကလျာဏ မိတ္တံကို၊ ဟုတ်သော အ
 ဂ္ဂာဋ္ဌာန လည်းရှိ၊ မဟုတ်သော အဂ္ဂာဋ္ဌာန လည်းရှိ၊ သိသောကြောင့်
 ခွင့်ပြု၏။ ။ အဘယ်ကြောင့် ပါပမိတ္တံကို ခွင့်မပြုသနည်း။
 ပါပမိတ္တံကို၊ ဟုတ်သော အဂ္ဂာဋ္ဌာန လည်း မရှိ၊ မဟုတ်သော အဂ္ဂ
 ဋ္ဌာန လည်း မရှိ၊ မသိသောကြောင့် ခွင့်မပြု။ ဟုတ်သော အဂ္ဂာဋ္ဌာန
 လည်းရှိ၊ မဟုတ်သော အဂ္ဂာဋ္ဌာန လည်းရှိ၊ သိသောကြောင့် အဘယ်ကြောင့်
 ခွင့်မပြု။

ပြပုံကား။ ။ အဓိကတေ ခေါ် များယံ စန္ဒော။ ဝတ္ထိကော၊ ဒုဒ္ဒသော၊ ၃၆

နုပေါင်း၊ သန္တော၊ ပဏိတော၊ အတက္ကဝစရော၊ နိပုဏော၊ ပဏ္ဍိတဝေဒနိယော။ (ခန္ဓာဘိယာစက သုတ်)။

ဝေ၊ ငါဘုရားသည်။ အယံ ခန္ဓော၊ ဤတရားကို။ အဓိဂတော ဝေ၊ ဂုဏ်အာပဖြို။ သော အယံ ခန္ဓော၊ ထိုတရားသည်။ (ဤယာဂ်စ်ပုံဒ်ဖြည့်

အောင်လှိုက်)။ ဝတ္တိရော၊ နကနိ၏။ ဒုဒ္ဓသော၊ ဖြင်နိုင်ခဲ့၏။ နုရုနုပေါင်း၊ သိအံ့သည် ဖြစ်၏။ သန္တော၊ အေး၏။ ပဏိတော၊ ဖြတ်၏။ အတက္ကဝစရော၊ ကြန်ဆုဏ် မဖြစ်။ နိပုဏော၊ သိမ်မွေ့၏။ ပဏ္ဍိတဝေဒနိယော၊ အဂိုယာပညာရှိ၊ သိအပ်သော သဘောရှိ၏။ (အနက်)။

ဤပါဠိတော်ဌာန၊ ဂုဏ်ဝါကျတွင်၊ အဓိဂတော ဝေ၊ ချာယံ ခန္ဓော၊ အတက္ကဝစရော ဟူသော ဤဝါကျ၌၊ အတက္ကဝစရော ဟူသော ဤပုဒ်ကို ဝိဇ္ဇိ ဆိုသော်၊ န တက္ကတ္တာ အဝစရတိ တိ အတက္ကဝစရော၊ အဓိဂတော ဝေ၊ ချာယံ ခန္ဓော ကား၊ ယော သော ၏အစွဲ။

ယော ခန္ဓော၊ အကြင် ငါဘုရား ဂုဏ်အာပသော တရားသည်။ တက္ကတ္တာ၊ ကြန်ဆုဏ်။ န အဝစရတိ၊ မဖြစ်။ ဣတိ၊ ထို့ကြောင့်။ သော ခန္ဓော၊ ထို ငါဘုရား ဂုဏ်အာပသော တရားသည်။ အတက္ကဝစရော၊ အတက္ကဝစရ မည်၏။

အတက္ကဝစရ၊ ကြန်ဆုဏ် မဖြစ်သော ဖြတ်စွာဘုရား တရားတော်ကို အဓိပ္ပါယ် ဆိုသော်၊ ဟုတ်သော အရာဌာနသို့ ရောက်သော အဓိပ္ပါယ်လည်း ရှိမည်။ မဟုတ်သော အရာဌာနသို့ ရောက်သော အဓိပ္ပါယ်လည်း ရှိမည်။ ဟုတ်သော အရာဌာနသို့ ရောက်သော အဓိပ္ပါယ်သည် ကား၊

သုခေတ္တ မည်၏။ မဟုတ်သော အရာဌာနသို့ ရောက်သော အဓိပ္ပါယ်ကို သင်ကြား နာယူ ဖျကျင့်သော တပည့်သည် ကား၊ သုဗ္ဗိရ မည်၏။ မဟုတ်သော အရာဌာနသို့ ရောက်သော အဓိပ္ပါယ်သည် ကား၊ ဒုက္ခေတ္တ မည်၏။ မဟုတ်သော အရာဌာနသို့ ရောက်သော အဓိပ္ပါယ်ကို သင်ကြား နာယူ ဖျကျင့်သော တပည့်သည် ကား၊ ဒုဗ္ဗိရ မည်၏။ ဒုက္ခေတ္တ-ဒုဗ္ဗိရ။

သုခေတ္တ-သုဗ္ဗိရ။ မည်၏ဟူသော သာစက၊ မဟာဝဂ္ဂသံ ဟုတ်သံဂုဏာ ကိ သုတ်ကို ဖြေ။

ဖြေ ဝံ ကား။။ သေယျထာပိမဟာနာ၊ မ ဒုက္ခေတ္တံ ဒုဘူမိံ အဝိဟတခါ ကုကံ ဗိဇ္ဇာနိစသု ခန္ဓာနိ။ ပုတိနိ၊ ဝါတာတပဟတာနိ၊ အသာဂ္ဂာနိ၊ အသုခါ ပဿယိတာနိ၊ ဒေဝေါစသန သဟခါဂံ အနုပဝစ္ဆေယျ။ အပီနုတာနိ

ဗိဇ္ဇာနိ ဝုဗ္ဗိံ၊ ဝိဂုဠိံ၊ ဝေပုလ္လံ အာပဇ္ဇေယျန္တိ။ နောဟေတံ ဘန္တေ။ ဝေမေဝခေါ မဟာနာမ ဣ ခန္ဓောဒ္ဓါ ချာတောဟေတိ ဒုပဝေဒိတော၊ အနိယျာနိကော၊ အနုပဿမသံဝတ္တနိကော၊ အသမ္ဘာသံဗ္ဗုဒ္ဓံ ပဝေဒိတော၊ ဣဒမဟံ ဒုခေတ္တ သ္မိံဝဒါမိ။ တသ္မိံ စ ခန္ဓေ သာဝကော ဒိဟဂုတိ ခန္ဓာနု ခန္ဓ ပဋိပန္နော၊ သာမိစိပ္ပဋိ ပန္နော အနု ခန္ဓစါဂိ၊ ဣဒမဟံ ဒုဗ္ဗိရ သ္မိံဝဒါမိ။ သေယျထာပိမဟာနာမ သုခေတ္တံ၊ သုဘူမိံ၊ သုဝိဟတခါ ကုကံ။

မိလန်စသည့်အခါ၊ အရက်ကို၊ အဝါတတ်ပုလဲတက်ကို၊ သာဓုကို၊ သို့သော်
ပဿယိတက်ကို၊ ဒေဝေါစသည့်အခါ၊ အနုပဝစ္ဆေယျ၊ အပိနုတန်မိလန်
ဝုဇ္ဈိ၊ ဝိဂုဇ္ဈိ၊ ဝေပုလ္လံ အပံဇ္ဇေယျ၊ ဝေသာဇ္ဇေ။ ဝေဝေဝခေါ်မဟာနာမ
ဣန္ဒြေ၊ ဝေဝေဝသွာချာတောဟောတိသုပဝေဒိတော၊ နိယျာနိကော၊ ဥပသယ
သံဝတ္တနိကော၊ သံဇ္ဈာသဗ္ဗန္တပဝေဒိတော၊ ဣဒမေသံသုခေတ္တသ္မိံ ဝဒါမိ။
တသ္မိံ စ ဝေဝေဝ သာဝကော ဝိဟရတိ ဝေဝေဝသုဗ္ဗန္တ၊ သာမိစိပဋိပုဇ္ဈော၊
အနုဇ္ဈာနိကို။ ဣဒမေသံသုဗ္ဗန္တသ္မိံ ဝဒါမိ။ (မဟာဝဂ္ဂသံယုတ်သုဂါတဝါ
မဟာနာမ၊ မဟာနာမိ။ သေယျထာပီ၊ ဥပသယမညသညိကော။
အဝိဟတဝါကုကံ၊ မသုတသင်၊ မဂ္ဂင်္ဂလင်္ဂ၊ မကင်္ဂလင်္ဂ၊ မကင်္ဂလင်္ဂ၊ မကင်္ဂလင်္ဂ၊
ဂြိသော။ ဒုဗျာမိ။ မကောင့်သောဇြေဂြိသော။ ဒုက္ခတ္တံ၊ မကောင့်သော
လယ်ဗျာ၊ မိလန်စ၊ မျိုးစေတို့သည်လည်း။ အသုဘဝေယျ၊ ဖြစ်ကုန်ကုန်၊
ယာနိမိလန်စ၊ အကြင်မျိုးစေတို့သည်။ ဝတ္ထာနိ၊ ကျိုးကုန်အ၊ ပုလဲကို၊
ပုလဲကုန်အ၊ ဝါတတ်ပပတက်ကို၊ လေနေပုလဲကို ဖြင့်သွေ့ခြောက်ကုန်အ၊
အသာဓုကို၊ အနုစင်မဂြိုဟ်ကို။ အသုခါပဿယိတက်ကို၊ မညိကု မလွယ်ကုန်၊
ဒေဝေါစ၊ မိုဗ်းသည်လည်း။ အသာခေတ္တသာ၊ ထိုလယ်ဒား။ သင်္ခါရံ၊
ကောင့်၊ မြတ်သော မိုဗ်းဂေအလျှင်ကို။ နအနုပဝစ္ဆေယျ၊ မထွတ်
ဖြန်းကု။ အပိနု၊ စင်စစ်။ တန်မိလန်စ၊ ထိုမျိုးစေတို့သည်။ ဝုဇ္ဈိ၊ ကြီးပွား
ချင်းသို့။ ဝိဂုဇ္ဈိ၊ စည်ပင်ချင်းသို့။ ဝေပုလ္လံ၊ မြန်ပြောများ မြတ်ချင်း
သို့။ အာပဇ္ဇေယျ၊ ရောက်ကုန်ကုသလော။ ဣတိ၊ ဤသို့။ ပုဇ္ဈိ၊ မေးအ၊
ဘဇ္ဇေ၊ မြတ်စွာဘုရား။ ဇေတံ ဇေတန်မိလန်စ၊ ထိုမျိုးစေတို့သည်။ အပိနု၊
စင်စစ်။ ဝုဇ္ဈိ၊ ကြီးပွားချင်းသို့။ ဝိဂုဇ္ဈိ၊ စည်ပင်ချင်းသို့။ ဝေပုလ္လံ၊ မြန်
ပြောများ မြတ်ချင်းသို့။ နောပိအာပဇ္ဇေယျ၊ မရောက်ကုန်ကု။ ဣတိ၊
ဤသို့။ အဝေါစ၊ လျှောက်အ၊ မဟာနာမ၊ မဟာနာမိ။ ဝေဝေဝခေါ်၊
ဤအတူသာလျှင်။ ဣန္ဒြေ၊ ဤငါဘုရား အသာသနာတော်မြတ်၌၊ ဝေဝေဝတ
ကားသည်။ ဒွါချာတော၊ မကောင့်သဖြင့်ဟောအပ်သည်။ ဟောတိ၊ မြစ်
အ၊ ဒုပဝေဒိတော၊ မကောင့်သဖြင့်သိစေအပ်သည်။ ဟောတိ၊ မြစ်အ၊
အနိယျာနိကော၊ ဝဋ္ဋဒုက္ခဘုံဘဝမှ မထွက်မြောက်သည်။ ဟောတိ၊
မြစ်အ၊ အနုပသမသံဝတ္တနိကော၊ ကိလေသာ ငြိမ်းချောင်းကို မဖြစ်
စေတတ်သည်။ ဟောတိ၊ မြစ်အ၊ အသဗ္ဗာသဗ္ဗန္တပဝေဒိတော၊ ဘုရား
မဟောသည်။ ဟောတိ၊ မြစ်အ၊ ဣဒမေဝေဝေဝ၊ ဤဘုရားအသော
ကို။ အဟံ၊ ငါဘုရားသည်။ ဒုခေတ္တသ္မိံ၊ မကောင့်သလယ်ပုလဲ
ဝဒါမိဟောအ၊ တသ္မိံ စ ဝေဝေဝ၊ ထိုဘုရား မဟောသောဘုရား ဌိလံညိ
သာဝကော၊ တပည့်သည်။ ဝေဝေဝသုဗ္ဗန္တ၊ ဘုရားမဟောသော
တရားအား ပျော်သော တရားကို ကျင့်သည်ဖြစ်၍။ ဝိဟရတိ၊ နေအ၊
သာမိစိပဋိပုဇ္ဈော၊ အဂြိုဟ်သောကျင့်သည်ဖြစ်၍။ ဝိဟရတိ၊ နေအ၊ အနုဇ္ဈာ
ခါရံ၊ ဘုရားပြောဟောသောစကား၊ ပျော်သောအားဖြင့် တရားကို ကျင့်

သောအလေ့သဘောရှိသည်ဖြစ်၍ ဝိဟရတိ၊ နေ၏။ ဣဒံသာဝကဇာတံ၊
 ဤတပည့်သဘောကို အပံ၊ ငါဘုရားသည်။ သုဗ္ဗိဇ္ဇာသိ၊ မကောင်းသောမျိုး
 ဧဟူ၍ ဝဒါမိ၊ ဟော၏။ မဟာနာမ၊ မဟာနာမံ၊ သေဿထာပီ၊
 ဥပမာမည်သည်ကား။ သုဝိဟတခါကုတံ၊ ကောင်းစွာသုတံဆင်၊ ရင်းလင်း၊
 ကင်းသော ဖြစ်တိုက်၍ သော။ သုဘူမိ၊ ကောင်းသောမြေရှိသော။
 သုဓေတ္တံ၊ ကောင်းသောလယ်ဌ်။ ဗီဇာနိစ၊ မျိုးစေတို့သည်လည်း။
 အသုဘဝေယျံ၊ ဖြစ်ကုန်ရာ၏။ ယာနိဗီဇာနိ၊ အကြင်မျိုးစေတို့သည်။
 အာဏှာနိ၊ မကျိုးကုန်။ အပုတိနိ၊ မပုတ်ကုန်။ အဝါတာတပပဟာနိ၊
 လေနေပုတို့ဖြင့် မသွေ့ ဖြောက်ကုန်။ သာရာနိ၊ အနွတ်ကို ကုန်၏။ သုခါ
 ပဿယိတာနိ၊ ဖြည့်ရာလွယ်ကုန်၏။ ဒေဝေါစ၊ မြေပန်းသည်လည်း။
 အဿဓေတ္တဿ၊ ထိုလယ်ဒဲး။ သမာခါဂုံ၊ ကောင်းဖြစ်သော မြေပန်း
 ရောအလျဉ်ကို။ အနုပဝဇ္ဇေယျ၊ ဆွတ်ဖြန်းရာ၏။ တာနိဗီဇာနိ၊ ထိုမျိုး
 စေတို့သည်။ အပိနု၊ စင်စစ်။ ဝုဗ္ဗိ၊ ကြီးပွားချင်းသို့။ ဝိဂုဇ္ဇိ၊ စည်ပင်
 ချင်းသို့။ ဝေပုလ္လံ၊ ပြန်ပြောများ ဖြတ်ချင်းသို့။ အာပဇ္ဇေယျံ၊ ရောက်
 ကုန်ရာသလော။ ဣတိ၊ ဤသို့။ ပုစ္ဆိ၊ မေး၏။ ဘန္တေ၊ ဖြတ်စွာဘုရား။
 ဇဝံတောနိဗီဇာနိ၊ ထိုမျိုးစေတို့သည်။ ဝုဗ္ဗိ၊ ကြီးပွားချင်းသို့။ ဝိဂုဇ္ဇိ၊
 စည်ပင်ချင်းသို့။ ဝေပုလ္လံ၊ ပြန်ပြောများ ဖြတ်ချင်းသို့။ အာပဇ္ဇေယျံ၊
 ရောက်ကုန်ရာ၏။ ဣတိ၊ ဤသို့။ အဝေါစ၊ လျှောက်၏။ မဟာနာမ၊
 မဟာနာမံ၊ ဇဝမေဝခေါ၊ ဤအဝုဿလျှင်။ ဣစ၊ ဤငါဘုရား၏
 သာသနာတော်ဖြစ်၍။ ခန္ဓော၊ တရားသည်။ သွာချာတော၊ ကောင်းစွာ
 ဟောအပ်သည်။ ဟောတိ၊ ဖြစ်၏။ သုပဝေဒိတော၊ ကောင်းစွာသိစေ
 အပ်သည်။ ဟောတိ၊ ဖြစ်၏။ နိယျာနိကော၊ ဝဋ္ဋုဒုက္ခသုတဝဋ္ဋထွက်
 ဖြောက်သည်။ ဟောတိ၊ ဖြစ်၏။ ဥပသမသံဝတ္တနိကော၊ ကိလေသာ
 ငြိမ်းငြေ့ချင်းကို ဖြစ်စေတတ်သည်။ ဟောတိ၊ ဖြစ်၏။ သမ္ဘာသမ္ဘုဒ္ဓ
 ပဝေဒိတော၊ ဘုရားဟောသည်။ ဟောတိ၊ ဖြစ်၏။ ဣဒံ ခမ္မဇာတံ၊ ဤ
 တရားသဘောကို။ အပံ၊ ငါဘုရားသည်။ သုဓေတ္တသိ၊ ကောင်းသော
 လယ်ဟူ၍ ဝဒါမိ၊ ဟော၏။ တသ္မိံစခန္ဓေ၊ ထိုဘုရားဟောသော တရား
 ဌ်လည်း။ သာဝကော၊ တပည့်သည်။ ခန္ဓာနုခန္ဓပဋိပ္ပန္နော၊ ဘုရားဟော
 သော တရားအား လျှော့သော တရားကို ကျင့်သည်ဖြစ်၍။ ဝိဟရတိ၊ နေ၏။
 နေ၏။ သာမိစိပဋိပ္ပန္နော၊ အဂ္ဂိအသေ ကျင့်သည်ဖြစ်၍။ ဝိဟရတိ၊ နေ၏။
 အနုခမ္မစါရီ၊ ဆရာပြောဟောသောစကား၊ လျှော့သောအားဖြင့် တရား
 ကို ကျင့်သော အလေ့ သဘောရှိသည်ဖြစ်၍။ ဝိဟရတိ၊ နေ၏။ ဣဒံ
 သာဝကဇာတံ၊ ဤတပည့်သဘောကို။ အပံ၊ ငါဘုရားသည်။
 သုဗ္ဗိဇ္ဇာသိ၊ ကောင်းသောမျိုး စေဟူ၍ ဝဒါမိ၊ ဟော၏။ (အနက်)
 ဤကား ဆရာ၏အတွက်၊ တပည့်၏အတွက်၊ သက်သက်
 သို့သောစကား တည်း။ သင်ချင်၊ ကြားချင်၊ နာယူ၍ ကျင့်ချင်
 အပ်သော

မြတ်စွာဘုရား ကောင်းစွာဟောတော်မူအပ်သော ကမ္မဋ္ဌာန်းပေး
နည်း၊ သောနာနည်း တရားကို နောက်မြှိုဆိုလတ်

ဝိပဿနာဉာဏ်စဉ်ကျမ်း

နမောတဿစာဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

ဣဒါနိယာဇ္ဇမေသုဂ္ဂမိတူတေသုဇမ္ဗေသုဉ္ဇဂ္ဂဟံပဏိပုစ္ဆာဝသေန
ဉာဏပဏိစယံကုတ္တာသီလဝိသုဒ္ဓိစေတီတူဝိသုဒ္ဓိစာဝိဒ္ဓေမူလဘူတာ
ဝိသုဒ္ဓိယောသမ္ဗုဒ္ဓောဗ္ဗာဝိဂုတ္တာ။ ။

ဣဒါနိယသုဂ္ဂမိတူတေသုပါဠိဟာရိယပညာဖြစ်ရာ-ခဉ်
ဖြစ်၍ဖြစ်ကုန်သော။ဇ္ဇမေသုဇမ္ဗေသုဣတရားတို့၌ဉ္ဇဂ္ဂဟံပ
ဏိပုစ္ဆာဝသေန။ဣဒါဏ်ရအောင်သင်သောအလှို၊သဘောကိုသိအောင်
မေးသောအလှိုအားဖြင့်။ဉာဏပဏိစယံ၊ဉာဏ်အလေ့အလာကို။ကုတ္တာ၊
ပြု၍။သီလဝိသုဒ္ဓိစေတီ၊သီလဝိသုဒ္ဓိလည်းတပါး။စိတ္တဝိသုဒ္ဓိစာ၊စိတ္တ
ဝိသုဒ္ဓိလည်းတပါး။ဣဝါ၊ဣဒါ။ဒ္ဓေမူလဘူတာ၊မူလဘူတာအပြား-
နှစ်ပါးဖြစ်၍ဖြစ်ကုန်သော။ယာဝိသုဒ္ဓိယော၊အကြင်ဝိသုဒ္ဓိတို့ကို။
သမ္ဗုဒ္ဓော၊ပြီးစေအပ်ကုန်၏။ဣဝါ၊ဣဒါ။ဂုတ္တာ၊ဆိုအပ်ကုန်ပြီ။

ဣဒါဏားရပ်၌ပါဠိဟာရိယပညာမည်သည်ကား။

ပါဠိမုခံပဏိပထံဉာဏ်ကိစ္စံဟာရေဝိဟာရိတ္တာပကာ
သေဝိဝိပါဠိဟာရိယာ။ ။

ယာပညာ၊အကြင်ပညာသည်။ပါဠိမုခံ၊ရှေးရှု။ပဏိပထံ၊ရင်
ဆိုင်။ဉာဏ်ကိစ္စံ၊ဉာဏ်၏ကိစ္စကို။ဟာရေဝိဟာရိတ္တာပကာသေ
ဝိ၊အောင်၍ပြုတတ်၏။ဣဝါ၊ဣဒါ။သောပညာ၊ဆိုပညာသည်။
ပါဠိဟာရိယာ၊ပါဠိဟာရိယမည်၏။ ။

အဘယ်ဆိုလျှင်အောင်၍ပြုတတ်သောကြောင့်ပါဠိဟာရိယ
ပညာမည်သည်။ ။ဝိပဿနာဉာဏ်အားရှေးရှုထင်အောင်
ရင်ဆိုင်-ဝိပဿနာဉာဏ်၏ကိစ္စကိုအောင်၍ပြုတတ်သောကြောင့်
ပါဠိဟာရိယပညာမည်၏။ ။ (ပြပုံကား)။

မြင်သောခဏ၊မျက်စိကလည်းကြည့်၊အဆင်းကလည်းထင်၊
စက္ခုဝိညာဏ်ကလည်းမြင်၊ဖဿကလည်းတွေ့၊ဝေဒနာကလည်းခံစား၊
ငါးပါးစုံပေါင်းဆုံမှီတကကို၊မြင်တယ်ဆိုရ။ ။(မြင်သောခဏ၊
မျက်စိကြည့်တာ၊အဆင်းထင်တာက၊စုပါ၊မြင်တာ၊တွေ့တာ၊ခံစား
တာက၊နာမ်၊ဣတားစုပါ၊ဣတားနာမ်၊မဆိုသော်လည်းဆိုသလို၊
ရုပ်အပိုင်းအခြား၊နာမ်အပိုင်းအခြား၊ဝိပဿနာဉာဏ်အားရှေး
ရှုထင်အောင်။ရင်ဆိုင်-ဝိပဿနာဉာဏ်၏ကိစ္စကို၊မြင်သော
ခဏ၊မြင်-မြင်တယ်မှတ်ဟု၊အောင်၍ပြုတတ်သောကြောင့်၊
ပါဠိဟာရိယပညာ။ ။

စက္ခုပနနိဿာယရုပ်အာရုံ၌ဉ္ဇဂ္ဂဟံပဏိပုစ္ဆာဝိညာဏ်။ ။

ကြားသောခဏ၊ နားကလည်းကြည့်၊ အသံကလည်းထင်သောတစ်
ညာဏ်ကလည်းကြား၊ ဖဿကလည်းတွေ့၊ ဝေဒနာကလည်းခံစား၊ ငါး
ပါးစုံပေါင်းဆုံမိတာကို ကြားတယ်ဆိုရ။ "ကြားသောခဏ၊ နား
ကြည့်ထား၊ အသံထင်တာက၊ ရုပ်၊ ကြားတာ၊ တွေ့တာ၊ ခံစားတာက၊ နား၊
ဏှိကား၊ ရုပ်၊ ဏှိကား၊ နား၊ မဆိုင်သော်လည်း ဆိုင်သလို၊ ရုပ်အပိုင်းအခြား၊
နားအပိုင်းအခြား၊ ဝိပဿနာညာဏ်အားရှေးရှုထင်အောင်၊ ရှင်ဆိုင်
ဝိပဿနာညာဏ်၏ကိစ္စကို၊ ကြားသောခဏ၊ ကြား-ကြားတယ်မှတ်
ပညာ၊ ဆောင်ရွက်ပြတတ်သောကြောင့်၊ ပါဠိဟောတို့ယပညာ။"

သောဝံပန နိဿာယ သဒ္ဓိ အာရဗ္ဗ ဥပ္ပုဇ္ဈတိ သောတဝိညာဏံ။
နံသောခဏ၊ နားကလည်းကြည့်၊ အနံကလည်းထင်၊ ယာနံဝိညာဏ်
ကလည်းနံ၊ ဖဿကလည်းတွေ့၊ ဝေဒနာကလည်းခံစား၊ ငါးပါးစုံ-
ပေါင်းဆုံမိတာကို၊ နံတယ်ဆိုရ။ "နံသောခဏ၊ နားကြည့်တာ၊ အနံ
ထင်တာက၊ ရုပ်၊ နံတာ၊ တွေ့တာ၊ ခံစားတာက၊ နား၊ ဏှိကား၊ ရုပ်၊
နား၊ မဆိုင်သော်လည်း ဆိုင်သလို၊ ရုပ်အပိုင်းအခြား၊ နားအပိုင်းအခြား၊
ဝိပဿနာညာဏ်အားရှေးရှုထင်အောင်၊ ရှင်ဆိုင်-ဝိပဿနာ
ညာဏ်၏ကိစ္စကို၊ နံသောခဏ၊ နံ-နံတယ်မှတ်ပညာ၊ ဆောင်ရွက်ပြတတ်သောကြောင့်၊
ပါဠိဟောတို့ယပညာ။ "ယာနံပန နိဿာယ သဒ္ဓိ အာရဗ္ဗ ဥပ္ပုဇ္ဈတိ
ယာနံဝိညာဏံ။"

စားသောခဏ၊ လျှာကလည်းကြည့်၊ အရသာကလည်းထင်၊ ချိဉ္စိဝိ
ညာဏ်ကလည်းစား၊ ဖဿကလည်းတွေ့၊ ဝေဒနာကလည်းခံစား၊ ငါးပါးစုံ
ပေါင်းဆုံမိတာကို၊ စားတယ်ဆိုရ။ "စားသောခဏ၊ လျှာကြည့်တာ၊
အရသာထင်တာက၊ ရုပ်၊ စားတာ၊ တွေ့တာ၊ ခံစားတာက၊ နား၊ ဏှိကား၊ ရုပ်၊
ဏှိကား၊ နား၊ မဆိုင်သော်လည်း ဆိုင်သလို၊ ရုပ်အပိုင်းအခြား၊ နားအပိုင်း
အခြား၊ ဝိပဿနာညာဏ်အားရှေးရှုထင်အောင်၊ ရှင်ဆိုင်-ဝိပဿနာ
ညာဏ်၏ကိစ္စကို၊ စားသောခဏ၊ စား-စားတယ်မှတ်ပညာ၊ ဆောင်ရွက်ပြ
တတ်သောကြောင့်၊ ပါဠိဟောတို့ယပညာ။ "ချိဉ္စိ^x နိဿာယ ရသံ အာ
ရဗ္ဗ ဥပ္ပုဇ္ဈတိ ချိဉ္စိဝိညာဏံ။"

ထိသောခဏ၊ ကိုယ်ကလည်းကြည့်၊ အတွေ့ကလည်းထင်၊ ကာယ
ဝိညာဏ်ကလည်းထိ၊ ဖဿကလည်းတွေ့၊ ဝေဒနာကလည်းခံစား၊ ငါး
ပါးစုံပေါင်းဆုံမိတာကို၊ ထိတယ်ဆိုရ။ "ထိသောခဏ၊ ကိုယ်ကြည့်
တာ၊ အတွေ့ထင်တာက၊ ရုပ်၊ ထိတာ၊ တွေ့တာ၊ ခံစားတာက၊ နား၊ ဏှိကား၊
ရုပ်၊ ဏှိကား၊ နား၊ မဆိုင်သော်လည်း ဆိုင်သလို၊ ရုပ်အပိုင်းအခြား၊ နား
အပိုင်းအခြား၊ ဝိပဿနာညာဏ်အားရှေးရှုထင်အောင်၊ ရှင်ဆိုင်-ဝိပဿ
နာညာဏ်၏ကိစ္စကို၊ ထိသောခဏ၊ ထိ-ထိတယ်မှတ်ပညာ၊ ဆောင်ရွက်ပြ
တတ်သောကြောင့်၊ ပါဠိဟောတို့ယပညာ။ "ကာယံပန နိဿာယ
ပေါဋ္ဌဗ္ဗံ အာရဗ္ဗ ဥပ္ပုဇ္ဈတိ ကာယံဝိညာဏံ။"

(သိသောခဏ၊ ခုသောခဏ၊ အများနှင့်အနက်ဆန်၏။ အများ
နှင့်မဆက်ဆန်အောင်၊ ကွေးသောခဏ၊ စသည့်ဆိုမည်။ မနောကြည့်ဆို
သောခဏ၊ ဤရူပဋ္ဌာနဖြစ်၍၊ ဟဒယဝတ္ထုမှတ်။ "အမှာခဏ၊")

ကွေးသောခဏ၊ မနောကလည်းကြည့်၊ ကွေးသောသဘောကလည်း
ထင်၊ မနောဝိညာဏ်ကလည်းသိ၊ ဖဿကလည်းတွေ့၊ ဝေဒနာကလည်းခံ
စား၊ ငါးပါးစုံ ပေါင်းဆုံမိတာကို၊ ကွေးတယ်ဆိုရ။ "ကွေးသောခဏ၊ မ
နောကြည့်သာ၊ ကွေးသောသဘောထင်တာက၊ ရူပ၊ သိတာ၊ တွေ့တာ၊ ခံစား
တာက၊ နာမ်၊ ဣန္ဒြိယက၊ ရူပ၊ ဣန္ဒြိယက၊ နာမ်၊ မဆိုသော်လည်း ဆိုသလို၊ ရူပအ
ပိုင်းအခြား၊ နာမ်အပိုင်းအခြား၊ ဝိပဿနာဉာဏ်အားရှေးရှုထင်အောင်၊
ရင်ဆိုင်၊ ဝိပဿနာဉာဏ်၏ကိစ္စကို၊ ကွေးသောခဏ၊ ကွေး-ကွေးတယ်
မှတ်ပညာ၊ ဆောင်၍ ပြုတတ်သောကြောင့်၊ ပါဠိဟာရိယပညာ။ "မနံ
ပန နိဿာယ မဗ္ဗံ အာရုဗ္ဗ ဥပ္ပဇ္ဇတိ မနောဝိညာဏံ။"

ဣန္ဒြိယ-ဝိပဿနာဉာဏ်အားရှေးရှုထင်အောင်၊ ရင်ဆိုင်ဝိပဿနာ
ဉာဏ်၏ကိစ္စကို ဆောင်၍ ပြုတတ်သောကြောင့်၊ ပါဠိဟာရိယပညာ
မည်၏။ "

ဣန္ဒြိယဟာရိယပညာဖြစ်ရာ-ဘုံဖြစ်၍ ဖြစ်သော၊ ပုဂ္ဂသည်
ကား၊ ခန္ဓာ၊ အာယတန၊ ဓာတ်၊ ဣန္ဒြိယ၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ်၊ အားဖြင့်၊
ပေါင်း၊ ထို-ပေါင်းတွင်၊ ခန္ဓာကား၊ "ခါဒန္တိတိခန္ဓာ။" "ခါဒန္တိ
ကိုက်တတ်ခဲတတ်ကုန်၏။ ထုတ်၊ ထို့ကြောင့်၊ ခန္ဓာ၊ ခန္ဓာမည်ကုန်၏။
ဣန္ဒြိယကားသဒ္ဓါ၏အလို။" "အနက်၏အလိုသော်ကား၊" "ရာသဋ္ဌေန
ခန္ဓာ။" "ရာသဋ္ဌေန၊ အပေါင်းအစုပုဂ္ဂသောအနက်ကြောင့်၊ ခန္ဓာ၊
ခန္ဓာမည်ကုန်၏။" "အပေါင်းအစုကို ခန္ဓာဆို။"

ခန္ဓာကား ငါးပါး၊ ငါးပါးပုဂ္ဂသော်ကား၊ ရူပအပေါင်းအစုကို-
ရူပက္ခန္ဓာဆို။ ဝေဒနာအပေါင်းအစုကို-ဝေဒနက္ခန္ဓာဆို၊ သညာအပေါင်း
အစုကို-သညက္ခန္ဓာဆို၊ သင်္ခါရအပေါင်းအစုကို-သင်္ခါရက္ခန္ဓာဆို၊ ဝိ
ညာဏ်အပေါင်းအစုကို-ဝိညာဏက္ခန္ဓာဆို။ "

ရူပအပေါင်းအစုကို ရူပက္ခန္ဓာဆိုသော်ကား၊ တပါးတပါးသော
ရူပ၊ အတိတ်ဖြစ်သောရူပ၊ အနာဂတ်ဖြစ်သောရူပ၊ ပစ္စုပ္ပန်ဖြစ်
သောရူပ၊ မိမိသန္တာန်ဖြစ်သောရူပ၊ သူ့သန္တာန်ဖြစ်သောရူပ၊ ရုန်း
ရင်းကြမ်းတမ်းသောရူပ၊ သိမ်မွေ့နူးညံ့သောရူပ၊ ယုတ်နိမ့်သောရူပ၊
မြင့်မြတ်သောရူပ၊ ဝေးသောရူပ၊ နီးသောရူပ၊ ဣ-သ-ရူပဋ္ဌာနနှင့်
ဖြစ်သော၊ တပါးတပါးသောရူပအပေါင်းအစုကို ရူပက္ခန္ဓာဆို။ "

ဝေဒနာအပေါင်းအစုကို ဝေဒနက္ခန္ဓာဆိုသော်ကား၊ တပါးတ
ပါးသောဝေဒနာ၊ အတိတ်ဖြစ်သောဝေဒနာ၊ အနာဂတ်ဖြစ်သောဝေ
ဒနာ၊ ပစ္စုပ္ပန်ဖြစ်သောဝေဒနာ၊ မိမိသန္တာန်ဖြစ်သောဝေဒနာ၊
သူ့သန္တာန်ဖြစ်သောဝေဒနာ၊ ရုန်းရင်းကြမ်းတမ်းသောဝေဒနာ၊ သိမ်

မေ့နိုးညံ့သောဝေဒနာ၊ ယုတ်နိမ့်သောဝေဒနာ၊ မြင့်မြတ်သောဝေဒနာ၊
ဝေးသောဝေဒနာ၊ နီးသောဝေဒနာ၊ ဣ-၁၁-၇ ပုံဌာန၌ ဖြစ်သော၊ တပါး၊ တ
ပါးသောဝေဒနာအပေါင်းအစုကို၊ ဝေဒနာက္ခန္ဓာဆို။ ။

သညာအာပေါင်းအစုကို၊ သညာက္ခန္ဓာဆိုသော်ကား။ တပါး၊ တပါး
သောသညာ၊ အတိတ်ဖြစ်သောသညာ၊ အနာဂတ်ဖြစ်သောသညာ၊ ပစ္စုပု
ပ္ပန်ဖြစ်သောသညာ၊ မိမိသန္တာန်ဖြစ်သောသညာ၊ သူ့သန္တာန်ဖြစ်သော
သညာ၊ ဂွန်းဂွင်းကြမ်းတမ်းသောသညာ၊ သိမ်မွေ့နိုးညံ့သောသညာ၊
ယုတ်နိမ့်သောသညာ၊ မြင့်မြတ်သောသညာ၊ ဝေးသောသညာ၊ နီးသော
သညာ၊ ဣ-၁၁-၇ ပုံဌာန၌ ဖြစ်သော၊ တပါး၊ တပါးသောသညာအပေါင်း
အစုကို၊ သညာက္ခန္ဓာဆို။ ။

သင်္ခါရအပေါင်းအစုကို၊ သင်္ခါရက္ခန္ဓာဆိုသော်ကား။ တပါး၊ တပါးသော
သင်္ခါရ၊ အတိတ်ဖြစ်သောသင်္ခါရ၊ အနာဂတ်ဖြစ်သောသင်္ခါရ၊ ပစ္စုပုပ္ပန်
ဖြစ်သောသင်္ခါရ၊ မိမိသန္တာန်ဖြစ်သောသင်္ခါရ၊ သူ့သန္တာန်ဖြစ်သော
သင်္ခါရ၊ ဂွန်းဂွင်းကြမ်းတမ်းသောသင်္ခါရ၊ သိမ်မွေ့နိုးညံ့သောသင်္ခါရ၊
ယုတ်နိမ့်သောသင်္ခါရ၊ မြင့်မြတ်သောသင်္ခါရ၊ ဝေးသောသင်္ခါရ၊ နီးသော
သင်္ခါရ၊ ဣ-၁၁-၇ ပုံဌာန၌ ဖြစ်သော၊ တပါး၊ တပါးသောသင်္ခါရ အ
ပေါင်းအစုကို၊ သင်္ခါရက္ခန္ဓာဆို။ ။

ဝိညာဏ်အပေါင်းအစုကို၊ ဝိညာဏက္ခန္ဓာဆိုသော်ကား။ တပါး၊
တပါးသောဝိညာဏ်၊ အတိတ်ဖြစ်သောဝိညာဏ်၊ အနာဂတ်ဖြစ်သော
ဝိညာဏ်၊ ပစ္စုပုပ္ပန်ဖြစ်သောဝိညာဏ်၊ မိမိသန္တာန်ဖြစ်သောဝိညာဏ်၊
သူ့သန္တာန်ဖြစ်သောဝိညာဏ်၊ ဂွန်းဂွင်းကြမ်းတမ်းသောဝိညာဏ်၊ သိမ်
မွေ့နိုးညံ့သောဝိညာဏ်၊ ယုတ်နိမ့်သောဝိညာဏ်၊ မြင့်မြတ်သောဝိညာ
ဏ်၊ ဝေးသောဝိညာဏ်၊ နီးသောဝိညာဏ်၊ ဣ-၁၁-၇ ပုံဌာန၌ ဖြစ်သော
တပါး၊ တပါးသောဝိညာဏ်အပေါင်းအစုကို၊ ဝိညာဏက္ခန္ဓာဆို။ ။

(ဤကား ခန္ဓာငါးပါး။)

အာယတနဟူသော်ကား။ ။ အာယံ တနောတိ ဝိတ္တာဂေတိတိ၊
အာယတနံ။ ။ အာယံ၊ သံသရာ၏အစီးအပွားတို့၊ ပွားအောင်။ တနော
တိ ဝိတ္တာဂေတိ၊ ချဲ့ထွင်တတ်၏။ တုတိ၊ တို့ကြောင့်။ အာယတနံ၊ အာယ
တန မည့်၏။ ။ သံသရာ၏အစီးအပွား၊ ဝဉ္စိပွားအောင်၊ ချဲ့ထွင်တတ်
သောကြောင့်၊ အာယတနံ။ ။

အာယတနကား၊ ၁၅-ပါး၊ ၁၅-ပါးဟူသော်ကား၊ မျက်စိက၊ သံသ
ရာ၏အစီးအပွား၊ ဝဉ္စိပွားအောင်၊ ချဲ့ထွင်တတ်သောကြောင့်၊ စက္ခု
ယတနံ။ ။ နားက၊ သံသရာ၏အစီးအပွား၊ ဝဉ္စိပွားအောင်၊ ချဲ့ထွင်
တတ်သောကြောင့်၊ ဝောဝာယတနံ။ ။ နှာက၊ သံသရာ၏အစီးအ
ပွား၊ ဝဉ္စိပွားအောင်၊ ချဲ့ထွင်တတ်သောကြောင့်၊ ယာနာယတနံ။ ။
လျှာက၊ သံသရာ၏အစီးအပွား၊ ဝဉ္စိပွားအောင်၊ ချဲ့ထွင်တတ်သော

ကြောင့်၊ ငိုဝှါယံဝံနံ။ "ကိုယ်က၊ သံသရာ၏အစီးအပွား၊ ဝှိုးပွား၊
 အောင် ချဲ့ထွင်တတ်သောကြောင့်၊ ကာယာယဝံနံ။ "စိတ်က၊
 သံသရာ၏အစီးအပွား၊ ဝှိုးပွားအောင် ချဲ့ထွင်တတ်သောကြောင့်၊
 မနာယဝံနံ။ "အဆင်းက၊ သံသရာ၏အစီးအပွား၊ ဝှိုးပွားအောင်
 ချဲ့ထွင်တတ်သောကြောင့်၊ ရူပါယဝံနံ။ "အသံက၊ သံသရာ၏အစီး
 အပွား၊ ဝှိုးပွားအောင် ချဲ့ထွင်တတ်သောကြောင့်၊ သဒ္ဒါယဝံနံ။ "
 အနံက၊ သံသရာ၏အစီးအပွား၊ ဝှိုးပွားအောင် ချဲ့ထွင်တတ်သော
 ကြောင့်၊ ဂန္ဓာယဝံနံ။ "အရသာက၊ သံသရာ၏အစီးအပွား၊ ဝှိုး
 ပွားအောင် ချဲ့ထွင်တတ်သောကြောင့်၊ ရုသာယဝံနံ။ "အတွေ့က၊
 သံသရာ၏အစီးအပွား၊ ဝှိုးပွားအောင် ချဲ့ထွင်တတ်သောကြောင့်၊
 ဖေရိဋ္ဌဗ္ဗာယဝံနံ။ "သဘောက၊ သံသရာ၏အစီးအပွား၊ ဝှိုးပွား
 အောင် ချဲ့ထွင်တတ်သောကြောင့်၊ ဓမ္မာယဝံနံ။ "

(ဤကား အာယဝံနံ-၅-ပါး။)

ဓာတ်ဟူသော်ကား။ "သုညာတဋ္ဌေန ဓာတု။ "သုညာတ
 ဋ္ဌေန၊ သံတွာ ဇီဝ မှ ဆိတ်သော အနံ ကြောင့်၊ ဓာတု၊ ဓာတ်မည်၏။
 ဤကား သဒ္ဒါ၏အလို့။ အနံ ကြောင့်၊ ဓာတ်ဟူသော်ကား။ အတ္တနော
 သဘာဝံ ဓာတေတိတိ ဓာတု။ "အတ္တနော၊ မိမိ၏။ သဘာဝံ၊ သ
 ဘောကို။ ဓာတေတိ၊ ဆောင်တတ်၏။ တိတိ၊ တို့ကြောင့်၊ ဓာတု၊
 ဓာတ်မည်၏။ "မိမိသဘောကို ဆောင်တတ်သောကြောင့် ဓာတ်။"
 ဓာတ်ကား-၁၈-ပါး၊ ၁၈-ပါးဟူသော်ကား။ "ဗျက်စိက၊
 ဗျက်စိသဘောကို ဆောင်တတ်သောကြောင့်၊ စက္ခု ဓာတ်။ "အ
 ဆင်းက၊ အဆင်း သဘောကို ဆောင်တတ်သောကြောင့်၊ ရူပဓာတ်။
 မြင်တာက၊ မြင်သော သဘောကို ဆောင်တတ်သောကြောင့်၊ စက္ခု
 ဝိညာဏ ဓာတ်။ "နားက၊ နားသဘောကို ဆောင်တတ်သော
 ကြောင့်၊ သောတဓာတ်။ "အသံက၊ အသံသဘောကို ဆောင်တတ်
 သောကြောင့်၊ သဒ္ဒါ ဓာတ်။ "ကြားတာက၊ ကြားသော သဘောကို
 ဆောင်တတ်သောကြောင့်၊ သောတဝိညာဏ ဓာတ်။ "နားက၊ နားသ
 ဘောကို ဆောင်တတ်သောကြောင့်၊ ဗျာနံ ဓာတ်။ "အနံက၊ အနံ သ
 ဘောကို ဆောင်တတ်သောကြောင့်၊ ဂန္ဓာ ဓာတ်။ "နံတာက၊ နံသော
 က၊ ဗျာသဘောကို ဆောင်တတ်သောကြောင့်၊ ဇိဝှါဓာတ်။ "ဗျာ
 သံက၊ အရသာ သဘောကို ဆောင်တတ်သောကြောင့်၊ ရူသဓာတ်။ "
 စားတာက၊ စားသော သဘောကို ဆောင်တတ်သောကြောင့်၊ ဇိဝှါဝိညာ
 ဏဓာတ်။ "ကိုယ်က၊ ကိုယ်သဘောကို ဆောင်တတ်သောကြောင့်၊
 ကာယဓာတ်။ "အတွေ့က၊ အတွေ့ သဘောကို ဆောင်တတ်သော
 ကြောင့်၊ ဖေရိဋ္ဌဗ္ဗဓာတ်။ "ထိတုံက၊ ထိသော သဘောကို ဆောင်

ယံကရောဝီတံ အနုညာ တညဿာမီတိန္ဒြိယံ။ ယံညာကာံ အ
ကြင်သောဝံာပတ္တိမင်္ဂဉာဏ်သည်။ အနုညာဝံာံ အဘယ်အခါကာ
လမှ မသိဘူးသော သစ္စာလေးပါးတရားကို။ အညဿာမီယံ ခုငါသိ
ဒု။ ကုသိ၊ ကျသို့။ ကုန္တံ ကုသယာရိယံ ကရောဝီ၊ အစိုးတရုဗြဟ္မာတ်၏။
ကုတိ၊ ထို့ကြောင့်၊ ဣဉာဏံ၊ သို့သောဝံာပတ္တိမင်္ဂဉာဏ်သည်။ အနု
ညာတညဿာမီတိန္ဒြိယံ၊ အနုညာတညဿာမီတိန္ဒြိမည်၏။
သောဝံာပတ္တိမင်္ဂဉာဏ်သကဒါဂါမီမင်္ဂဉာဏ်သကဒါဂါမီ
ဗိုလ်ဉာဏ်အနာဂါမီမင်္ဂဉာဏ်အနာဂါမီဗိုလ်ဉာဏ်အရ ပာတ္တမင်
ဉာဏ်၊ ကျ-၆-ပါး၊ က၊ သောဝံာပတ္တိမင်္ဂဉာဏ်ဖြင့်သိပြီးသော သစ္စာလေးပါး
တရားကို သိအောင် အစိုးတရုဗြဟ္မာတ်သောကြောင့်၊ အညိန္ဒြိ။
အရ ပာတ္တဗိုလ်ဉာဏ်က၊ အောက်မင်၊ အောက်ဗိုလ်ဖြင့်သိပြီးသော
သစ္စာလေးပါးတရားကို သိအောင် အစိုးတရုဗြဟ္မာတ်သောကြောင့်၊
အညာတာဝိန္ဒြိ။ (ကျကား၊ ကုန္ဒြိ-၂၂-ပါး။)

သစ္စာကား-၄-ပါး၊ ၄-ပါးပူသော်ကား။ ဣန္ဒြိယသစ္စာ၊ သမုဒ
ယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ။ ကျသို့ သစ္စာလေးပါး၊ ထိုလေး
ပါးဝဉ္စိတွင်။ လောကီစိတ်ဧကသိတိ၊ တဏှာကြည့်သော လောသိက
ဧကပညာသ၊ ရုပ်အဋ္ဌတိသ-က၊ ဣန္ဒြိယသစ္စာ။ တဏှာက၊ သမုဒယ
သစ္စာ။ ယခုလက်ရှိ မိမိအတ္တသော ဣန္ဒြိယသစ္စာ၊ သမုဒယသစ္စာ၊
၂-ပါးဝဉ္စိ၏ မဖြစ်သော ခြေချင်းက၊ နိရောဓသစ္စာ။ မင်္ဂဉာဏ်
ပျိဒ်ဗျိပါသော၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တံ၊
သမ္မာအာဒိဝံ၊ သမ္မာဝါယာမံ၊ သမ္မာသတိံ၊ သမ္မာသမာဓိံ၊ မဂ္ဂင်-ဂ-
ပါးက၊ မဂ္ဂသစ္စာ။

မဂ္ဂသစ္စာ ဗျိပါသော မင်္ဂဏ်သည်ကား။ ဣန္ဒြိယသစ္စာကို ပိုင်းခြား
ချင်းကိစ္စ၊ သမုဒယသစ္စာကို ပယ်ချင်းကိစ္စ၊ နိရောဓသစ္စာကို မျက်မှောက်
ပြုချင်းကိစ္စ၊ မဂ္ဂသစ္စာကို ပွားချင်းကိစ္စ။ ကျကိစ္စ-၄-ချက်၊ တပြိုင်
နက်ဖြစ်ချင်းသည်၊ မင်္ဂဉာဏ်။

အဘယ်သို့ သစ္စာ-၄-ချက်၊ တပြိုင်နက်ဖြစ်ချင်းသည်၊ မင်္ဂဉာဏ်
သနည်း။ သမ္မာဒိဋ္ဌိက၊ ပိုင်းခြားအပ်သော ရုပ်ဗျိ၊ သမုဒယသစ္စာကို
ပယ်ချင်းကိစ္စ၊ ပယ်ချင်းဌာရုပ်ကို စွဲ၍ ဖြစ်သော၊ သုသညာ၊ သောမနဿ
သညာ ကား၊ ရုပ်၏သာယာချင်းတည်းဟု၊ ဣသော ဒဿနံ ဘာဝနာ
ကိစ္စ။ သမ္မာဒိဋ္ဌိက၊ ပိုင်းခြားအပ်သော ရုပ်ဗျိ၊ ဣန္ဒြိယသစ္စာကို ပိုင်းခြား
ချင်းကိစ္စ၊ ပိုင်းခြားချင်းဌာရုပ်၏ အနိစ္စ၊ ဣန္ဒြိယသစ္စာကို ပိုင်းခြား
၏အဖြစ်တည်းဟု၊ ဣသော ဒဿနံ ဘာဝနာကိစ္စ။ သမ္မာဒိဋ္ဌိက၊
ပိုင်းခြားအပ်သော ရုပ်ဗျိ၊ နိရောဓသစ္စာကို မျက်မှောက်ပြုချင်းကိစ္စ၊
မျက်မှောက်ပြုချင်းဌာရုပ်၏ အသစ်အသစ်ဖြစ်ချင်းဌာရုပ်ထိုက်သော အနုဂုဏ်၊
ယခုအသစ်အသစ်မဖြစ်ရုပ်ဗျိပျောက်ချင်းသည်ကား၊ အသစ်အသစ်

။ ဘောချင်းကို ယပင်၊ ရေးသား၊ အကံ၊ ၇၆၆၊ ၇၆၇၊ ၇၆၈။

ဖြစ်ချင်းငှါထိုက်သောရုပ်၏၊ ယခုအသစ်အသစ်မဖြစ်၊ လွတ်ချင်း
တည်းဟူ၍၊ ရှေးသော ဒုသန ဘာဝနာ ကိစ္စ။ ။

သမ္မာသင်္ကပ္ပက၊ ပိုင်းခြားအပ်သောရုပ်၌၊ သမုဒယသစ္စာကို
ပယ်ချင်းကိစ္စ၊ ပယ်ချင်းငှါ၊ ရုပ်ကိုစွဲ၍ ဖြစ်သော၊ သုခသညာ၊ သောမနဿ
နဿ သညာ၊ ကား၊ ရုပ်၏သာယာချင်းတည်းဟူ၍၊ ကြန့်သော သင်္ကပ္ပဘာ
ဝနာ ကိစ္စ။ ။ သမ္မာသင်္ကပ္ပက၊ ပိုင်းခြားအပ်သောရုပ်၌၊ ဒုက္ခသစ္စာ
ကိုပိုင်းခြားချင်းကိစ္စ၊ ပိုင်းခြားချင်းငှါ၊ ရုပ်၏အနိစ္စ၊ ဒုက္ခ၊ ဝိပရိ
ကာမုက္ခကား၊ ရုပ်၏အပြစ်တည်းဟူ၍၊ ကြန့်သော သင်္ကပ္ပဘာဝနာ ကိစ္စ။
သမ္မာသင်္ကပ္ပက၊ ပိုင်းခြားအပ်သောရုပ်၌၊ နိဂ္ဂေခသစ္စာကို မျက်မှောက်
ပြုချင်းကိစ္စ၊ မျက်မှောက်ပြုချင်းငှါ၊ အသစ်အသစ်ဖြစ်ချင်းငှါထိုက်
သော ဆန္ဒရှာဂ၊ ယခုအသစ်အသစ်မဖြစ်၊ ရုပ်၌ပျောက်ချင်းသညာကား၊
အသစ်အသစ်ဖြစ်ချင်းငှါထိုက်သောရုပ်၏၊ ယခုအသစ်အသစ်မဖြစ်၊
လွတ်ချင်းတည်းဟူ၍၊ ကြန့်သော သင်္ကပ္ပဘာဝနာ ကိစ္စ။ ။

သမ္မာဝါစာက၊ ပိုင်းခြားအပ်သောရုပ်၌၊ သမုဒယသစ္စာကိုပယ်
ချင်းကိစ္စ၊ ပယ်ချင်းငှါ၊ ရုပ်ကိုစွဲ၍ ဖြစ်သော၊ သုခသညာ၊ သောမနဿ
သညာ၊ ကား၊ ရုပ်၏သာယာချင်းတည်းဟူ၍၊ နှိပ်ကိုသိမ်း ဆည်းသော- ပ
ရိဂ္ဂဟဘာဝနာ ကိစ္စ။ ။ သမ္မာဝါစာက၊ ပိုင်းခြားအပ်သောရုပ်၌၊
ဒုက္ခသစ္စာကိုပိုင်းခြားချင်းကိစ္စ၊ ပိုင်းခြားချင်းငှါ၊ ရုပ်၏အနိစ္စ၊ ဒုက္ခ၊
ဝိပရိကာမုက္ခကား၊ ရုပ်၏အပြစ်တည်းဟူ၍၊ နှိပ်ကိုသိမ်း ဆည်းသော
ပရိဂ္ဂဟဘာဝနာ ကိစ္စ။ ။ သမ္မာဝါစာက၊ ပိုင်းခြားအပ်သောရုပ်
၌၊ နိဂ္ဂေခသစ္စာကို မျက်မှောက်ပြုချင်းကိစ္စ၊ မျက်မှောက်ပြုချင်း
ငှါ၊ အသစ်အသစ်ဖြစ်ချင်းငှါထိုက်သော ဆန္ဒရှာဂ၊ ယခုအသစ်အ
သစ်မဖြစ်၊ ရုပ်၌ပျောက်ချင်းသညာကား၊ အသစ်အသစ်ဖြစ်ချင်း
ငှါထိုက်သောရုပ်၏၊ ယခုအသစ်အသစ်မဖြစ်၊ လွတ်ချင်းတည်းဟူ
၍၊ နှိပ်ကိုသိမ်း ဆည်းသော ပရိဂ္ဂဟဘာဝနာ ကိစ္စ။ ။

သမ္မာကမ္မန္တက၊ ပိုင်းခြားအပ်သောရုပ်၌၊ သမုဒယသစ္စာကို
ပယ်ချင်းကိစ္စ၊ ပယ်ချင်းငှါ၊ ရုပ်ကိုစွဲ၍ ဖြစ်သော၊ သုခသညာ၊ သောမ
နဿ သညာ၊ ကား၊ ရုပ်၏သာယာချင်းတည်းဟူ၍၊ မကောင်းမှုပြုရာမှ
သော၊ သမုဒ္ဓာနဘာဝနာ ကိစ္စ။ ။ သမ္မာကမ္မန္တက၊ ပိုင်းခြားအပ်သော
ရုပ်၌၊ ဒုက္ခသစ္စာကိုပိုင်းခြားချင်းကိစ္စ၊ ပိုင်းခြားချင်းငှါ၊ ရုပ်၏အနိစ္စ၊
ဒုက္ခ၊ ဝိပရိကာမုက္ခကား၊ ရုပ်၏အပြစ်တည်းဟူ၍၊ မကောင်းမှုပြုရာမှ
သော၊ သမုဒ္ဓာနဘာဝနာ ကိစ္စ။ ။ သမ္မာကမ္မန္တက၊ ပိုင်းခြားအပ်
သောရုပ်၌၊ နိဂ္ဂေခသစ္စာကို မျက်မှောက်ပြုချင်းကိစ္စ၊ မျက်မှောက်
ပြုချင်းငှါ၊ အသစ်အသစ်ဖြစ်ချင်းငှါထိုက်သော ဆန္ဒရှာဂ၊ ယခုအသစ်
အသစ်မဖြစ်၊ ရုပ်၌ပျောက်ချင်းသညာကား၊ အသစ်အသစ်ဖြစ်ချင်းငှါ
ထိုက်သောရုပ်၏၊ ယခုအသစ်အသစ်မဖြစ်၊ လွတ်ချင်းတည်းဟူ၍၊ မ

ပယ်ချင်းကိုစွဲ၊ ပယ်ချင်းငှါ၊ ရုပ်ကိုစွဲ၍ ဖြစ်သော သူသည် သော
မနုဿသည်၊ ကား၊ ရုပ်၏သာယာချင်းတည်းပဟု မပျံ့လွင့်သော အ
တိကျေပသာဝနာကိုစွဲ။ "သမ္မာသမာဓိက၊ ပိုင်းခြားအပ်သော ရုပ် နှို
ဒုက္ခ၊ ဝိပရိကာမ၊ ကား၊ ရုပ်၏အပြစ်တည်းပဟု မပျံ့လွင့်သော
အတိကျေပသာဝနာကိုစွဲ။ "သမ္မာသမာဓိက၊ ပိုင်းခြားအပ်
သော ရုပ် နှို ရောဓ သစ္စာကို မျက်မှောက်ပြုချင်း ကိစ္စ၊
မျက်မှောက်ပြုချင်း ငှါ၊ အသစ်အသစ်ဖြစ်ချင်း ငှါ ထိုက်
သော ဆန္ဒရှာဂ၊ ယခုအသစ်အသစ် မဖြစ်၊ ရုပ် နှို မျက်
ချင်း သည် ကား၊ အသစ်အသစ်ဖြစ် ချင်း ငှါ ထိုက် သော
ရုပ် ၏ ယခု အသစ်အသစ် မဖြစ်၊ လွတ် ချင်း တည်းပဟု
မပျံ့လွင့်သော အတိကျေပသာဝနာ ကိစ္စ။ "

ဤသို့ ဒုက္ခ သစ္စာကို ပိုင်းခြား ချင်း ကိစ္စ၊ သမုဒယ
သစ္စာကို ပယ် ချင်း ကိစ္စ၊ နိရောဓ သစ္စာကို မျက်မှောက်
ပြု ချင်း ကိစ္စ၊ မဂ္ဂ သစ္စာကို ပျိုး ချင်း ကိစ္စ၊ ဤကိစ္စ ၄ ချက်
တပြိုင်နက် ဖြစ် ချင်း သည် မဂ် မဉ္ဇဝ် ၏။ "

ယံ ဂူပံ ပဋိစ္စုပ္ပန်တိ သုခံ သောမနဿံ၊ အယံ ဂူပဿ အဿာ
ဒေါတိ ပဟာနုပဋိဝေဓော သမုဒယ သစ္စံ။ ယံ ဂူပံ အနိစ္စံ ဒုက္ခံ ဝိပ
ရိကာမ ဓမ္မံ၊ အယံ ဂူပဿ အာဒိနုဝေါတိ ပရိညာပဋိဝေဓော ဒုက္ခ
သစ္စံ။ ယောဂူပဿိ ဆန္ဒရှာဂ ဝိနယော၊ ဆန္ဒရှာဂ ပဟာနု၊ ကုဒံ ဂူပ
ဿ နိဿရဏန္တိ သမ္ဘိကိရိယာ ပဋိဝေဓော နိရောဓ သစ္စံ။ ယာက္ခ
မေ သုတိ သုဋ္ဌာနေ သုဒိဋ္ဌိ၊ သက်ပျော၊ ဝါစာ၊ ကမ္မန္တော၊ အာဒိဝေ၊
ဝါပဟာဓော၊ သတိ၊ သမာဓိ၊ ဘာဝနာ ပဋိဝေဓော မဂ္ဂ သစ္စံ။ "

ဂူပံ ရုပ်ကို ပဋိစ္စာစွဲ၍။ ယံ သုခံ သောမနဿံ၊ အကြင် သူ
သည် သောမနဿ သည်။ ဂူပဿိ ဖြစ်၏။ အယံ ဤ သူ
သည် သောမနဿ သည်။ ဂူပဿိ။ ရုပ်၏။ အဿာဒေါ။ အ
မာချင်း တည်း။ ကုတိ။ ဤသို့။ ပဟာနုပဋိဝေဓော ပယ်အပ်သော
သဘော။ ဆန္ဒကာ။ သမုဒယ သစ္စံ။ သမုဒယ သစ္စာ မဉ္ဇဝ် ၏။ ယံ ဂူပံ
အကြင် ရုပ် သည် အနိစ္စံ မဖြစ်။ ဒုက္ခံ ဆင်းရဲ။ ဝိပရိကာမ ဓမ္မံ။
ဘောကံ ပြန်သော သဘော။ အယံ ဤ ရုပ် ၏ မဖြစ် ဆင်းရဲ ဘောကံ
ပြန်သော သဘော သည် ကား။ ဂူပဿိ။ ရုပ် ၏။ အာဒိနုဝေါ။ အပြစ်
တည်း။ ကုတိ။ ဤသို့။ ပရိညာပဋိဝေဓော ပိုင်းခြား အပ်သော သဘော
ဆန္ဒကာ။ ဒုက္ခ သစ္စံ။ ဒုက္ခ သစ္စာ မဉ္ဇဝ် ၏။ ဂူပဿိ။ ရုပ် ၏။ ယော ဆန္ဒ
ရှာဂ ဝိနယော။ အကြင် ဆန္ဒရှာဂ ကို မျက်မှောက် ၏။ ယံ ဆန္ဒရှာဂ ပ
ဟာနု။ အကြင် ဆန္ဒရှာဂ မျက်မှောက် ၏။ ကုဒံ။ ဤသို့ ဆန္ဒရှာဂ ပျော
ချင်း သည် ကား။ ဂူပဿိ။ ရုပ် ၏။ နိဿရဏံ။ လွတ် ချင်း တည်း။

* အဿာဒ သညာ တကော တာပျာ ဝိပရိကာမ ဝိပရိကာမ ဝိပရိကာမ ဝိပရိကာမ
 * အကြင် သူသည် သောမနဿ သည်။ ဂူပဿိ ဖြစ်၏။ အယံ ဤ သူသည် သောမနဿ သည်။ ဂူပဿိ။ ရုပ်၏။ အဿာဒေါ။ အမာချင်း တည်း။ ကုတိ။ ဤသို့။ ပဟာနုပဋိဝေဓော ပယ်အပ်သော သဘော။ ဆန္ဒကာ။ သမုဒယ သစ္စံ။ သမုဒယ သစ္စာ မဉ္ဇဝ် ၏။ ယံ ဂူပံ အကြင် ရုပ် သည် အနိစ္စံ မဖြစ်။ ဒုက္ခံ ဆင်းရဲ။ ဝိပရိကာမ ဓမ္မံ။ ဘောကံ ပြန်သော သဘော သည် ကား။ ဂူပဿိ။ ရုပ် ၏။ အာဒိနုဝေါ။ အပြစ်တည်း။ ကုတိ။ ဤသို့။ ပရိညာပဋိဝေဓော ပိုင်းခြား အပ်သော သဘော ဆန္ဒကာ။ ဒုက္ခ သစ္စံ။ ဒုက္ခ သစ္စာ မဉ္ဇဝ် ၏။ ဂူပဿိ။ ရုပ် ၏။ ယော ဆန္ဒရှာဂ ဝိနယော။ အကြင် ဆန္ဒရှာဂ ကို မျက်မှောက် ၏။ ယံ ဆန္ဒရှာဂ ပဟာနု။ အကြင် ဆန္ဒရှာဂ မျက်မှောက် ၏။ ကုဒံ။ ဤသို့ ဆန္ဒရှာဂ ပျောချင်း သည် ကား။ ဂူပဿိ။ ရုပ် ၏။ နိဿရဏံ။ လွတ် ချင်း တည်း။

ဣဒိဏေဝေစောမ္ပကံ မြောက်မြောက်ပြုအပ်သောသဘောရှိသည်ဖြစ်၍ နိဂရောဓသစ္စာ၊ ဣသုးဌာနတို့၌ ယာဒိဌိအကြင်မြင်ချင်း၊ ယောသက်ပွေ၊ အကြင် ယောဒာဏီဝေါ၊ အကြင်အသက်မွေးချင်း၊ ယောကမ္မန္တော၊ အကြင်ပြုချင်း၊ အားထုတ်ချင်း၊ ယာသတိ၊ အကြင်ထင်ချင်း၊ ယောသမာဓိ၊ အကြင် သက်မွေးချင်း၊ အားထုတ်ချင်း၊ ထင်ချင်း၊ တည်ချင်း၊ သည်ကား။ ဘာဝနာပဋိဝေစော၊ ပွားသောသဘောရှိသည်ဖြစ်၍ မဂ္ဂသစ္စာ၊ မဂ္ဂသစ္စာ မည်၏။

သမ္မာဒိဌိက၊ ပိုင်းခြားအပ်သောဝေဒနာဒါသမုဒယသစ္စာကို ပယ်ချင်းကိစ္စ၊ ပယ်ချင်းဌာ၊ ဝေဒနာကိုခွဲ၍ ဖြစ်သော၊ သုခသညာ၊ သောမနဿ သညာကား။ ဝေဒနာ၏သာယာချင်းတည်းပဉ္စ၊ ရှုသော ဒဿနံ ဘာဝနာ ကိစ္စ။ "သမ္မာဒိဌိက၊ ပိုင်းခြားအပ်သောဝေဒနာဒါဒုက္ခ သစ္စာကိုပိုင်းခြားချင်းကိစ္စ၊ ပိုင်းခြားချင်းဌာ၊ ဝေဒနာ၏အနိစ္စ၊ ဒုက္ခ၊ ဝိပရိကာမကား။ ဝေဒနာ၏အပြစ်တည်းပဉ္စ၊ ရှုသောဒဿနံ ဘာဝနာ ကိစ္စ။ "သမ္မာဒိဌိက၊ ပိုင်းခြားအပ်သောဝေဒနာဒါနိဂရောဓသစ္စာကို မျက်မှောက်ပြုချင်းကိစ္စ၊ မျက်မှောက်ပြုချင်းဌာ၊ အသစ်အသစ်ဖြစ်ချင်းဌာထိုက် သော ဆန္ဒရာဂ၊ ယခုအသစ်အသစ်မဖြစ်ဝေဒနာဒါပျောက်ချင်းသည်ကား၊ အသစ်အသစ်ဖြစ်ချင်းဌာထိုက်သောဝေဒနာ၏ ယခုအသစ်အသစ်မဖြစ် လွတ်ချင်းတည်းပဉ္စ၊ ရှုသောဒဿနံ ဘာဝနာ ကိစ္စ။ "

သမ္မာသင်္ဂပ္ပက၊ ပိုင်းခြားအပ်သောဝေဒနာဒါသမုဒယသစ္စာကိုပယ် ချင်းကိစ္စ၊ ပယ်ချင်းဌာ၊ ဝေဒနာကိုခွဲ၍ ဖြစ်သော၊ သုခသညာ၊ သောမနဿ သညာကား။ ဝေဒနာ၏သာယာချင်းတည်းပဉ္စ၊ ကြန့်သော သင်္ဂပ္ပဘာဝနာ ကိစ္စ။ "သမ္မာကမ္မန္တက၊ ပိုင်းခြားအပ်သောဝေဒနာဒါဒုက္ခသစ္စာကို ပိုင်းခြားချင်းကိစ္စ၊ ပိုင်းခြားချင်းဌာ၊ ဝေဒနာ၏အနိစ္စ၊ ဒုက္ခ၊ ဝိပရိကာမ ကား။ ဝေဒနာ၏အပြစ်တည်းပဉ္စ၊ ကြန့်သော သင်္ဂပ္ပဘာဝနာ ကိစ္စ။ "သမ္မာ သင်္ဂပ္ပက၊ ပိုင်းခြားအပ်သောဝေဒနာဒါနိဂရောဓသစ္စာကို မျက်မှောက် ပြုချင်းကိစ္စ၊ မျက်မှောက်ပြုချင်းဌာ၊ အသစ်အသစ်ဖြစ်ချင်းဌာထိုက် သော ဆန္ဒရာဂ၊ ယခုအသစ်အသစ်မဖြစ်ဝေဒနာဒါပျောက်ချင်းသည် ကား၊ အသစ်အသစ်ဖြစ်ချင်းဌာထိုက်သော ဝေဒနာ၏ ယခုအသစ်အ သစ်မဖြစ်လွတ်ချင်းတည်းပဉ္စ၊ ကြန့်သော သင်္ဂပ္ပဘာဝနာ ကိစ္စ။ "

သမ္မာဝါစာက၊ ပိုင်းခြားအပ်သောဝေဒနာဒါသမုဒယသစ္စာကို ပယ်ချင်းကိစ္စ၊ ပယ်ချင်းဌာ၊ ဝေဒနာကိုခွဲ၍ ဖြစ်သော၊ သုခသညာ၊ သောမ နဿ သညာကား။ ဝေဒနာ၏သာယာချင်းတည်းပဉ္စ၊ နှိမ်ကိုသိမ်းဆည်း

သော ပရိဂ္ဂဟဘာဝနာကိစ္စ"။ သမ္မာဝါစာကမ္ပိဒ်ခြားအပ်သော
 ဝေဒနာဒွိဒုက္ခသစ္စာကိုပိုင်းခြားချင်းကိစ္စ၊ ပိုင်းခြားချင်းငှါ၊ ဝေဒနာ
 အနိစ္စ၊ ဒုက္ခ၊ ဝိပရိကာမကား၊ ဝေဒနာအဖြစ်တည်းဟူ၍ နှစ်ကိုသိ
 ဆည်းသော ပရိဂ္ဂဟဘာဝနာကိစ္စ"။ သမ္မာဝါစာကမ္ပိဒ်ခြားအပ်
 သော ဝေဒနာဒွိဂ္ဂေသစ္စာကို မျက်မှောက်ပြုချင်းကိစ္စ၊ မျက်မှောက်
 ပြုချင်းငှါ၊ အသစ်အသစ်ဖြစ်ချင်းငှါ ထိုက်သော ဆန္ဒဂုဏ်၊ ယခုအသစ်
 အသစ်ဖြစ်ဝေဒနာဒွိပျောက်ချင်း သည်ကား၊ အသစ်အသစ်ဖြစ်ချင်း
 ငှါ ထိုက်သော ဝေဒနာ၏ ယခုအသစ်အသစ်ဖြစ်လွတ်ချင်း တည်းဟူ
 နှ် နှစ်ကိုသိမ်း ဆည်းသော ပရိဂ္ဂဟဘာဝနာကိစ္စ"။

သမ္မာကမ္မဇီကာပိုင်းခြားအပ်သော ဝေဒနာဒွိသမုဒယသစ္စာကို
 ပယ်ချင်းကိစ္စ၊ ပယ်ချင်းငှါ၊ ဝေဒနာကိုစွဲ၍ ဖြစ်သော၊ သုခသညာ၊ သော
 မနုဿသညာကား၊ ဝေဒနာ၏ သာယာချင်း တည်းဟူ၍ မကောင်းမျှ
 ပြုရာမှထသော သမုဒ္ဓာနဘာဝနာကိစ္စ"။ သမ္မာကမ္မဇီကာပိုင်းခြား
 အပ်သော ဝေဒနာဒွိဒုက္ခသစ္စာကိုပိုင်းခြားချင်းကိစ္စ၊ ပိုင်းခြားချင်းငှါ၊
 ဝေဒနာ၏ အနိစ္စ၊ ဒုက္ခ၊ ဝိပရိကာမကား၊ ဝေဒနာအဖြစ်တည်းဟူ၍
 မကောင်းမျှ ပြုရာမှထသော သမုဒ္ဓာနဘာဝနာကိစ္စ"။ သမ္မာကမ္မဇီ
 ကာပိုင်းခြားအပ်သော ဝေဒနာဒွိဂ္ဂေသစ္စာကို မျက်မှောက်ပြုချင်း
 ကိစ္စ၊ မျက်မှောက်ပြုချင်းငှါ၊ အသစ်အသစ်ဖြစ်ချင်းငှါ ထိုက်သော ဆန္ဒ
 ဂုဏ်၊ ယခုအသစ်အသစ်ဖြစ်ဝေဒနာဒွိပျောက်ချင်း သည်ကား၊ အ
 သစ်အသစ်ဖြစ်ချင်းငှါ ထိုက်သော ဝေဒနာ၏ ယခုအသစ်အသစ်ဖြစ်
 လွတ်ချင်း တည်းဟူ၍ မကောင်းမျှ ပြုရာမှထသော သမုဒ္ဓာနဘာဝနာကိစ္စ"။

သမ္မာအာရိဝကမ္ပိဒ်ခြားအပ်သော ဝေဒနာဒွိသမုဒယသစ္စာကို
 ပယ်ချင်းကိစ္စ၊ ပယ်ချင်းငှါ၊ ဝေဒနာကိုစွဲ၍ ဖြစ်သော၊ သုခသညာ၊ သော
 မနုဿသညာကား၊ ဝေဒနာ၏ သာယာချင်း တည်းဟူ၍ ဖြစ်သော ဝေဒနာ
 ဘာဝနာကိစ္စ"။ သမ္မာအာရိဝကမ္ပိဒ်ခြားအပ်သော ဝေဒနာဒွိဒုက္ခ
 သစ္စာကိုပိုင်းခြားချင်းကိစ္စ၊ ပိုင်းခြားချင်းငှါ၊ ဝေဒနာ၏ အနိစ္စ၊ ဒုက္ခ၊ ဝိပ
 ကာမကား၊ ဝေဒနာ၏ အဖြစ်တည်းဟူ၍ ဖြစ်သော ဝေဒနာ
 ကိစ္စ"။ သမ္မာအာရိဝကမ္ပိဒ်ခြားအပ်သော ဝေဒနာဒွိဂ္ဂေသစ္စာကို
 မျက်မှောက်ပြုချင်းကိစ္စ၊ မျက်မှောက်ပြုချင်းငှါ၊ အသစ်အသစ်ဖြစ်
 ချင်းငှါ ထိုက်သော ဆန္ဒဂုဏ်၊ ယခုအသစ်အသစ်ဖြစ်ဝေဒနာဒွိပျောက်
 ချင်း သည်ကား၊ အသစ်အသစ်ဖြစ်ချင်းငှါ ထိုက်သော ဝေဒနာ၏ ယခုအ
 သစ်အသစ်ဖြစ်လွတ်ချင်း တည်းဟူ၍ ဖြစ်သော ဝေဒနာဘာဝနာကိစ္စ"။

သမ္မာဝါယာမကမ္ပိဒ်ခြားအပ်သော ဝေဒနာဒွိသမုဒယသစ္စာကို
 ပယ်ချင်းကိစ္စ၊ ပယ်ချင်းငှါ၊ ဝေဒနာကိုစွဲ၍ ဖြစ်သော၊ သုခသညာ၊ သော
 မနုဿသညာကား၊ ဝေဒနာ၏ သာယာချင်း တည်းဟူ၍ အားထုတ်သော
 ပရိဂ္ဂဟဘာဝနာကိစ္စ"။ သမ္မာဝါယာမကမ္ပိဒ်ခြားအပ်သော

ဝေဒနာဒွါဒုက္ခသစ္စာကိုပိုင်းခြားချင်းကိစ္စ၊ ပိုင်းခြားချင်းငှါ၊ ဝေဒနာ၏အ
 နိစ္စ၊ ဒုက္ခ၊ ဝိပရိကာမကား၊ ဝေဒနာ၏အပြစ်တည်းဟူ၍ အားထုတ်သော
 ပဂ္ဂဟဘာဝနာကိစ္စ။ "သမ္မာဝါယာမက၊ ပိုင်းခြားအပ်သော ဝေဒနာ
 ဒွါဒုက္ခသစ္စာကို မျက်မှောက်ပြုချင်းကိစ္စ၊ မျက်မှောက်ပြုချင်းငှါ
 အသစ်အသစ်ဖြစ်ချင်းငှါ ထိုက်သော ဆန္ဒရှာဂ၊ ယခုအသစ်အသစ်မ
 ဖြစ်၊ ဝေဒနာဒွါပျောက်ချင်းသည်ကား၊ အသစ်အသစ်ဖြစ်ချင်းငှါ
 ထိုက်သော ဝေဒနာ၏၊ ယခုအသစ်အသစ်မဖြစ်၊ လွတ်ချင်းတည်းဟူ၍
 အားထုတ်သော ပဂ္ဂဟဘာဝနာကိစ္စ။ "

သမ္မာသတိက၊ ပိုင်းခြားအပ်သော ဝေဒနာဒွါသမုဒယသစ္စာကို
 ပယ်ချင်းကိစ္စ၊ ပယ်ချင်းငှါ၊ ဝေဒနာကိုစွဲ၍ ဖြစ်သော၊ သုခသညာ၊ သော
 မနဿသညာကား၊ ဝေဒနာ၏သာယာချင်းတည်းဟူ၍ ထင်သော ဥ
 ပဋ္ဌာနဘာဝနာကိစ္စ။ "သမ္မာသတိက၊ ပိုင်းခြားအပ်သော ဝေဒနာ
 ဒွါဒုက္ခသစ္စာကို ပိုင်းခြားချင်းကိစ္စ၊ ပိုင်းခြားချင်းငှါ၊ ဝေဒနာ၏အနိစ္စ၊
 ဒုက္ခ၊ ဝိပရိကာမကား၊ ဝေဒနာ၏အပြစ်တည်းဟူ၍ ထင်သော ဥပဋ္ဌာန
 ဘာဝနာကိစ္စ။ "သမ္မာသတိက၊ ပိုင်းခြားအပ်သော ဝေဒနာဒွါနိ
 ရောဓသစ္စာကို မျက်မှောက်ပြုချင်းကိစ္စ၊ မျက်မှောက်ပြုချင်းငှါ၊
 အသစ်အသစ်ဖြစ်ချင်းငှါ ထိုက်သော ဆန္ဒရှာဂ၊ ယခုအသစ်အသစ်မ
 ဖြစ်၊ ဝေဒနာဒွါပျောက်ချင်းသည်ကား၊ အသစ်အသစ်ဖြစ်ချင်းငှါ ထိုက်
 သော ဝေဒနာ၏၊ ယခုအသစ်အသစ်မဖြစ်၊ လွတ်ချင်းတည်းဟူ၍ ထင်
 သော ဥပဋ္ဌာနဘာဝနာကိစ္စ။ "

သမ္မာသမာဓိက၊ ပိုင်းခြားအပ်သော ဝေဒနာဒွါသမုဒယသစ္စာ
 ကိုပယ်ချင်းကိစ္စ၊ ပယ်ချင်းငှါ၊ ဝေဒနာကိုစွဲ၍ ဖြစ်သော၊ သုခသညာ၊
 သောမနဿသညာကား၊ ဝေဒနာ၏သာယာချင်းတည်းဟူ၍ မပျံ့လွင့်
 သော အဝိက္ခေပဘာဝနာကိစ္စ။ "သမ္မာသမာဓိက၊ ပိုင်းခြားအပ်သော
 ဝေဒနာဒွါဒုက္ခသစ္စာကို ပိုင်းခြားချင်းကိစ္စ၊ ပိုင်းခြားချင်းငှါ၊ ဝေဒနာ၏
 အနိစ္စ၊ ဒုက္ခ၊ ဝိပရိကာမကား၊ ဝေဒနာ၏အပြစ်တည်းဟူ၍ မပျံ့လွင့်
 သော အဝိက္ခေပဘာဝနာကိစ္စ။ "သမ္မာသမာဓိက၊ ပိုင်းခြားအပ်
 သော ဝေဒနာဒွါနိရောဓသစ္စာကို မျက်မှောက်ပြုချင်းကိစ္စ၊ မျက်မှောက်ပြု
 ချင်းငှါ၊ အသစ်အသစ်ဖြစ်ချင်းငှါ ထိုက်သော ဆန္ဒရှာဂ၊ ယခုအသစ်
 အသစ်မဖြစ်၊ ဝေဒနာ၏ပျောက်ချင်းသည်ကား၊ အသစ်အသစ်ဖြစ်
 ချင်းငှါ ထိုက်သော ဝေဒနာ၏၊ ယခုအသစ်အသစ်မဖြစ်၊ လွတ်ချင်း
 တည်းဟူ၍ မပျံ့လွင့်သော အဝိက္ခေပဘာဝနာကိစ္စ။ "

ဤသို့ ဒုက္ခသစ္စာကို ပိုင်းခြားချင်းကိစ္စ၊ သမုဒယသစ္စာကို ပယ်ချင်းကိစ္စ၊
 နိရောဓသစ္စာကို မျက်မှောက်ပြုချင်းကိစ္စ၊ မဂ္ဂသစ္စာကို ပွားချင်းကိစ္စ၊ ဤ
 ကိစ္စ-၄ ချက်၊ တပြိုင်နက်ဖြစ်ချင်းသည်၊ မင်မည်၏။ "

ယံ ဝေဒနံ ပဋိစ္စ၊ ဥပဇ္ဇတိ သုခံ၊ သောမနဿံ၊ အယံ ဝေဒနာယ အသာ

ဒေါက်ပဟာနပဋိဝေဝေသမုဒယသစ္စံ။ ယာဝေဒနာအနိစ္စာ၊ ဒုက္ခာ၊ ဝိ
 ကံ၊ မဇ္ဈိယာ၊ အယံဝေဒနာယ အာဒိနဝေါတိ ပရိညာပဋိဝေဝေသဒ္ဓန္တ
 သစ္စံ။ ယောဝေဒနာယ ဆန္ဒဂ္ဂဂ ဝိနယော ဆန္ဒဂ္ဂဂ ပဟာနံ။ ဣဒေဝေ
 နာယ နိသေဂ္ဂကန္တိ သစ္စိကိရိယာ ပဋိဝေဝေသ နိရောဓသစ္စံ။ ယာ ဣဒေ
 သူဝတိ သုဋ္ဌာနေသု ဒိဋ္ဌိ၊ သင်္ကပ္ပေါ၊ ဝါစာ၊ ကမ္မန္တော၊ အာရိဝေါ၊ ဝါယာ
 မော၊ သတိ၊ သမာဓိ၊ ဘာဝနာပဋိဝေဝေသ မဂ္ဂသစ္စံ။
 ဝေဒနံ၊ ဝေဒနာကို။ ပဋိစ္စ၊ ခွဲ၍။ ယံသုခံသောမနသံ။ အံကြွေသုခ
 သညာ၊ သောမနသသညာသညာ။ ဥပ္ပန္နတိ။ ဖြစ်၏။ အယံ၊ ဤသုခသ
 ညာ၊ သောမနသသညာသညာကား။ ဝေဒနာယ၊ ဝေဒနာ၏။ အသော
 ဒေါ၊ အသောဒသညာ တဏှာတည်း။ ဣတိအယံဝေဒနာယ အသော
 ဒေါ၊ ဤဝေဒနာ၏ အသောဒသညာ တဏှာတည်းကား။ ပဟာနပဋိ
 ဝေဝေသ၊ ပယံအပိသော သဘောရှိသညာဖြစ်၍။ သမုဒယသစ္စံ၊ သမု
 ဒယသစ္စာမညာ၏။ ယာဝေဒနာ၊ အကြွေဝေဒနာသညာ။ အနိစ္စာ၊ မ
 ဖြဲ။ ဒုက္ခာ၊ ဆင်းရဲ။ ဝိပရိကာမဇ္ဈိယာ၊ ဘောက်ပြန်သောသဘော။ အ
 ယံ၊ ဤဝေဒနာ၏မဖြစ်၊ ဆင်းရဲ၊ ဘောက်ပြန်သောသဘောသညာကား
 ဝေဒနာယ၊ ဝေဒနာ၏။ အာဒိနဝေါ၊ အပြစ်တည်း။ ဣတိအယံဝေဒ
 နာယ အာဒိနဝေါ၊ ဤဝေဒနာ၏အပြစ်သညာကား။ ပရိညာပဋိဝေ
 ဝေသ၊ ပိုင်ခြားအပ်သောသဘောရှိသညာဖြစ်၍။ ဒုက္ခသစ္စံ၊ ဒုက္ခ
 သစ္စာမညာ၏။ ဝေဒနာယ၊ ဝေဒနာ၏။ ယောဆန္ဒဂ္ဂဂ ဝိနယော၊ အ
 ကြွေဆန္ဒဂ္ဂဂကိုပျောက်၏။ ယံဆန္ဒဂ္ဂဂပဟာနံ၊ အကြွေဆန္ဒဂ္ဂဂ
 ပျောက်၏။ ဣဒံ၊ ဤဆန္ဒဂ္ဂဂပျောက်ချင်သညာကား။ ဝေဒနာယ၊ ဝေဒ
 နာ၏။ နိသေဂ္ဂကံ၊ လွတ်ချင်တည်း။ ဣတိဣဒံဝေဒနာယ နိသေဂ္ဂကံ၊ ဤ
 ဝေဒနာ၏လွတ်ချင်သညာကား။ သစ္စိကိရိယာ ပဋိဝေဝေသ၊ မျက်မြော်
 ပြုအပ်သောသဘောရှိသညာဖြစ်၍။ နိရောဓသစ္စံ၊ နိရောဓသစ္စာမညာ
 ၏။ ဣဒေသုတိသုဋ္ဌာနေသု၊ ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ ဤသုဋ္ဌာနေသု၍။ ယာ
 ဒိဋ္ဌိ၊ အကြွေဖြတ်ချင်။ ယောသင်္ကပ္ပေါ၊ အကြွေဖြတ်ချင်။ ယာဝါစာ၊ အ
 ကြွေဆိုချင်။ ယောကမ္မန္တော၊ အကြွေပြုချင်။ ယောအာရိဝေါ၊ အကြွေ
 အသက်မွေးချင်။ ယောဝါယာမော၊ အကြွေအားထုတ်ချင်။ ယာသတိ၊
 အကြွေထင်ချင်။ ယောသမာဓိ၊ အကြွေတည်ချင်။ အယံ၊ ဤသို့၊ မြင်
 ချင်၊ ကြန်ချင်၊ ဆိုချင်၊ ပြုချင်၊ အသက်မွေးချင်၊ အားထုတ်ချင်၊ ထင်
 ချင်၊ တည်ချင်သညာကား။ ဘာဝနာပဋိဝေဝေသ၊ ပွားသောသဘောရှိ
 သညာဖြစ်၍။ မဂ္ဂသစ္စံ၊ မဂ္ဂသစ္စာမညာ၏။
 သမ္မာဒိဋ္ဌိက၊ ပိုင်ခြားအပ်သောသညာ၏။ သမုဒယသစ္စာကိုပယ်
 ချင်ကိစ္စ၊ ပယ်ချင်ငှါ၊ သညာကိုခွဲ၍ဖြစ်သော၊ သုခသညာ၊ သောမနသ
 သညာကား။ သညာ၏သာယာချင်တည်း။ ပဉ္စ၊ ၅။ သောဒသနံ ဘာဝနာ
 ကိစ္စ။ ။ သမ္မာဒိဋ္ဌိက၊ ပိုင်ခြားအပ်သောသညာ၏။ ဒုက္ခသစ္စာကိုပယ်

ခြားချင်းကိစ္စ၊ မှိုင်းခြားချင်းငှါ၊ သညာဇာအနိစ္စ၊ ဒုက္ခ၊ ဝိပရိကာမကား၊
 သညာဇာအပြစ်တည်းဟူ၍၊ ရှုသောဒဿနဘာဝနာကိစ္စ။ "သမ္မာဒိဋ္ဌိ
 ကိစ္စ၊ မျက်မှောက်ပြုချင်းငှါ၊ အသစ်အသစ်ဖြစ်ချင်းငှါထိုက်သော
 ဆန္ဒဂုဏ်၊ ယခုအသစ်အသစ်မဖြစ်သညာဇာပျောက်ချင်းသညာကား၊
 အသစ်အသစ်ဖြစ်ချင်းငှါထိုက်သောသညာဇာ၊ ယခုအသစ်အသစ်
 မဖြစ်လွတ်ချင်းတည်းဟူ၍၊ ရှုသောဒဿနဘာဝနာကိစ္စ။ "

သမ္မာသင်္ကပ္ပက၊ မှိုင်းခြားအပ်သောသညာဇာ၊ သမုဒယသစ္စာကို
 ပယ်ချင်းကိစ္စ၊ ပယ်ချင်းငှါ၊ သညာကိုစွဲ၍ဖြစ်သော၊ သုခသညာ၊ သော
 မနဿသညာကား၊ သညာဇာသာယာချင်းတည်းဟူ၍၊ ကြန့်သောသင်္က
 ပ္ပဘာဝနာကိစ္စ။ "သမ္မာသင်္ကပ္ပက၊ မှိုင်းခြားအပ်သောသညာဇာ၊ ဒုက္ခ
 သစ္စာကို မှိုင်းခြားချင်းကိစ္စ၊ မှိုင်းခြားချင်းငှါ၊ သညာဇာအနိစ္စ၊ ဒုက္ခ၊ ဝိပ
 ရိကာမကား၊ သညာဇာအပြစ်တည်းဟူ၍၊ ကြန့်သောသင်္ကပ္ပဘာဝနာ
 ကိစ္စ။ "သမ္မာသင်္ကပ္ပက၊ မှိုင်းခြားအပ်သောသညာဇာ၊ နိရောဓသစ္စာကို
 မျက်မှောက်ပြုချင်းကိစ္စ၊ မျက်မှောက်ပြုချင်းငှါ၊ အသစ်အသစ်ဖြစ်
 ချင်းငှါထိုက်သော ဆန္ဒဂုဏ်၊ ယခုအသစ်အသစ်မဖြစ်သညာဇာပျောက်
 ချင်းသညာကား၊ အသစ်အသစ်ဖြစ်ချင်းငှါထိုက်သောသညာဇာ၊ ယခုအ
 သစ်အသစ်မဖြစ်လွတ်ချင်းတည်းဟူ၍၊ ကြန့်သောသင်္ကပ္ပဘာဝနာကိစ္စ။ "

သမ္မာဝါစာက၊ မှိုင်းခြားအပ်သောသညာဇာ၊ သမုဒယသစ္စာကို ပယ်ချင်း
 ကိစ္စ၊ ပယ်ချင်းငှါ၊ သညာကိုစွဲ၍ဖြစ်သော၊ သုခသညာ၊ သောမနဿသညာကား၊
 သညာဇာသာယာချင်းတည်းဟူ၍၊ နှိပ်ကိုသိမ်းဆည်းသောပရိဂ္ဂဟဘာဝနာကိစ္စ။
 သမ္မာဝါစာက၊ မှိုင်းခြားအပ်သောသညာဇာ၊ ဒုက္ခသစ္စာကို မှိုင်းခြားချင်းကိစ္စ၊
 မှိုင်းခြားချင်းငှါ၊ သညာဇာအနိစ္စ၊ ဒုက္ခ၊ ဝိပရိကာမကား၊ သညာဇာအပြစ်တည်း
 ဟူ၍၊ နှိပ်ကိုသိမ်းဆည်းသောပရိဂ္ဂဟဘာဝနာကိစ္စ။ "သမ္မာဝါစာက၊ မှိုင်းခြား
 အပ်သောသညာဇာ၊ နိရောဓသစ္စာကို မျက်မှောက်ပြုချင်းကိစ္စ၊ မျက်မှောက်
 ပြုချင်းငှါ၊ အသစ်အသစ်ဖြစ်ချင်းငှါထိုက်သော ဆန္ဒဂုဏ်၊ ယခုအသစ်အ
 သစ်မဖြစ်သညာဇာပျောက်ချင်းသညာကား၊ အသစ်အသစ်ဖြစ်ချင်းငှါ
 ထိုက်သောသညာဇာ၊ ယခုအသစ်အသစ်မဖြစ်လွတ်ချင်းတည်းဟူ၍၊ နှိပ်ကို
 သိမ်းဆည်းသောပရိဂ္ဂဟဘာဝနာကိစ္စ။ "

သမ္မာကမ္မန္တက၊ မှိုင်းခြားအပ်သောသညာဇာ၊ သမုဒယသစ္စာကို ပယ်
 ချင်းကိစ္စ၊ ပယ်ချင်းငှါ၊ သညာကိုစွဲ၍ဖြစ်သော၊ သုခသညာ၊ သောမနဿ
 သညာကား၊ သညာဇာသာယာချင်းတည်းဟူ၍၊ မကောင်းမှုပြုရာမှထသော
 သမုဒ္ဓာနဘာဝနာကိစ္စ။ "သမ္မာကမ္မန္တက၊ မှိုင်းခြားအပ်သောသညာဇာ၊
 ဒုက္ခသစ္စာကို မှိုင်းခြားချင်းကိစ္စ၊ မှိုင်းခြားချင်းငှါ၊ သညာဇာအနိစ္စ၊ ဒုက္ခ၊
 ဝိပရိကာမကား၊ သညာဇာအပြစ်တည်းဟူ၍၊ မကောင်းမှုပြုရာမှထ
 သောသမုဒ္ဓာနဘာဝနာကိစ္စ။ "သမ္မာကမ္မန္တက၊ မှိုင်းခြားအပ်သော

သညာအိုနှိုရောသောသညာကိုမျက်မှောက်ပြုချင်းကိစ္စမျက်မှောက်ပြု
ချင်းငှါအသစ်အသစ်ဖြစ်ချင်းငှါထိုက်သောဆန္ဒတူက။ယခုအသစ်အ
သစ်မဖြစ်သညာအိုယခုအသစ်အသစ်ဖြစ်လွတ်ချင်းတည်းပညာမ
ထိုက်သောသညာ၏ယခုအသစ်အသစ်ဖြစ်လွတ်ချင်းတည်းပညာမ
ကောင်းမျှပြုရာမှထသောသမုဒယသညာအို

သမ္မာအာရိဝက၊ပိုင်းခြားအပ်သောသညာအိုသမုဒယသညာကို
ပယ်ချင်းကိစ္စ၊ပယ်ချင်းငှါ၊သညာကိုစွဲ၍ဖြစ်သော၊သုခသညာ၊သောမ
နဿသညာကား၊သညာ၏သာယာချင်းတည်းပညာဖြူစင်သောဝေါဒါ
နဘာဝနာကိစ္စ။ "သမ္မာအာရိဝက၊ပိုင်းခြားအပ်သောသညာအိုဒုက္ခ
သန္တာကိုပိုင်းခြားချင်းကိစ္စ၊ပိုင်းခြားချင်းငှါ၊သညာ၏အနိစ္စ၊ဒုက္ခ၊ဝိပ
ဂိုဏာမကား၊သညာ၏အပြစ်တည်းပညာဖြူစင်သောဝေါဒါနဘာဝနာ
ကိစ္စ။ "သမ္မာအာရိဝက၊ပိုင်းခြားအပ်သောသညာအိုနှိုရောသောသညာကို
မျက်မှောက်ပြုချင်းကိစ္စ၊မျက်မှောက်ပြုချင်းငှါ၊အသစ်အသစ်ဖြစ်
ချင်းငှါထိုက်သောဆန္ဒတူက။ယခုအသစ်အသစ်ဖြစ်သညာအိုယခုအ
သစ်အသစ်မဖြစ်လွတ်ချင်းတည်းပညာဖြူစင်သောဝေါဒါနဘာဝနာကိစ္စ။

သမ္မာဝါယာမက၊ပိုင်းခြားအပ်သောသညာအိုသမုဒယသညာကို
ပယ်ချင်းကိစ္စ၊ပယ်ချင်းငှါ၊သညာကိုစွဲ၍ဖြစ်သော၊သုခသညာ၊သော
မနဿသညာကား၊သညာ၏သာယာချင်းတည်းပညာအားထုတ်သော
ပဂ္ဂဟဘာဝနာကိစ္စ။ "သမ္မာဝါယာမက၊ပိုင်းခြားအပ်သောသညာ
အိုဒုက္ခသညာကိုပိုင်းခြားချင်းကိစ္စ၊ပိုင်းခြားချင်းငှါ၊သညာ၏အ
နိစ္စ၊ဒုက္ခ၊ဝိပဂိုဏာမကား၊သညာ၏အပြစ်တည်းပညာအားထုတ်
သောပဂ္ဂဟဘာဝနာကိစ္စ။ "သမ္မာဝါယာမက၊ပိုင်းခြားအပ်သော
သညာအိုနှိုရောသောသညာကိုမျက်မှောက်ပြုချင်းကိစ္စ၊မျက်မှောက်ပြု
ချင်းငှါ၊အသစ်အသစ်ဖြစ်ချင်းငှါထိုက်သောဆန္ဒတူက။ယခုအသစ်အ
သစ်မဖြစ်သညာအိုယခုအသစ်အသစ်ဖြစ်လွတ်ချင်းတည်းပညာ
ငှါထိုက်သောသညာ၏ယခုအသစ်အသစ်မဖြစ်လွတ်ချင်းတည်းပညာ
အားထုတ်သောပဂ္ဂဟဘာဝနာကိစ္စ။ "။

သမ္မာသတိက၊ပိုင်းခြားအပ်သောသညာအိုသမုဒယသညာကို
ပယ်ချင်းကိစ္စ၊ပယ်ချင်းငှါ၊သညာကိုစွဲ၍ဖြစ်သော၊သုခသညာ၊သော
မနဿသညာကား၊သညာ၏သာယာချင်းတည်းပညာထင်သောဥပဋ္ဌာန
ဘာဝနာကိစ္စ။ "သမ္မာသတိက၊ပိုင်းခြားအပ်သောသညာအိုဒုက္ခသညာ
ကိုပိုင်းခြားချင်းကိစ္စ၊ပိုင်းခြားချင်းငှါ၊သညာ၏အနိစ္စ၊ဒုက္ခ၊ဝိပဂိုဏာ
မကား၊သညာ၏အပြစ်တည်းပညာထင်သောဥပဋ္ဌာနဘာဝနာကိစ္စ။
သမ္မာသတိက၊ပိုင်းခြားအပ်သောသညာအိုနှိုရောသောသညာကိုမျက်
မှောက်ပြုချင်းကိစ္စ၊မျက်မှောက်ပြုချင်းငှါ၊အသစ်အသစ်ဖြစ်ချင်း

ထိုက်သောဆန္ဒရှာဂ၊ယခုအသစ်အသစ်မဖြစ်သညာဦးပျောက်ချင်းသည်
ကား၊အသစ်အသစ်ဖြစ်ချင်းငှါထိုက်သောသညာ၏ယခုအသစ်အသစ်မ
ဖြစ်လွတ်ချင်းတည်းပညာထင်သောဥပဋ္ဌာနဘာဝနာကိစ္စ။ ။

သမ္မာသမာဓိက၊ပိုင်းခြားအပ်သောသညာဦးသမုဒယသစ္စာကို
ပယ်ချင်းကိစ္စ၊ပယ်ချင်းငှါ၊သညာကိုခွဲ၍ဖြစ်သောသုဒ္ဓသညာ၊သောမ
နုဿသညာကား၊သညာ၏သာယာချင်းတည်းပညာမပျံ့လွင့်သောအဝိက္ခေပ
ဘာဝနာကိစ္စ။ ။သမ္မာသမာဓိက၊ပိုင်းခြားအပ်သောသညာဦးဒုက္ခ

သစ္စာကိုပိုင်းခြားချင်းကိစ္စ၊ပိုင်းခြားချင်းငှါ၊သညာ၏အနိစ္စ၊ဒုက္ခ၊ဝိပရိ
ကာမကား၊သညာ၏အဖြစ်တည်းပညာမပျံ့လွင့်သောအဝိက္ခေပဘာဝနာ
ကိစ္စ။ ။သမ္မာသမာဓိက၊ပိုင်းခြားအပ်သောသညာဦးနိဂ္ဂေခသစ္စာကို

မျက်မှောက်ပြုချင်းကိစ္စ၊မျက်မှောက်ပြုချင်းငှါ၊အသစ်အသစ်ဖြစ်ချင်း
ငှါထိုက်သောဆန္ဒရှာဂ၊ယခုအသစ်အသစ်မဖြစ်သညာဦးပျောက်ချင်း
သည်ကား၊အသစ်အသစ်ဖြစ်ချင်းငှါထိုက်သောသညာ၏ယခုအသစ်အ
သစ်မဖြစ်လွတ်ချင်းတည်းပညာမပျံ့လွင့်သောအဝိက္ခေပဘာဝနာကိစ္စ။ ။

ဤသို့ဒုက္ခသစ္စာကိုပိုင်းခြားချင်းကိစ္စ၊သမုဒယသစ္စာကိုပယ်ချင်း
ကိစ္စ၊နိဂ္ဂေခသစ္စာကိုမျက်မှောက်ပြုချင်းကိစ္စ၊မဂ္ဂသစ္စာကိုပွားချင်းကိစ္စ၊
ဤကိစ္စ-၄-ချက်တပြိုင်နက်ဖြစ်ချင်းသည်၊မဂ်မည်၏။ ။

ယံသည်ပဋိစ္စဥပ္ပလ္လဝတိသုခံသောမနုဿံ၊အယံသညာယအသာ
ဒေါတိပဟာနပဋိဝေခောသမုဒယသစ္စံ။ယာသညာအနိစ္စ၊ဒုက္ခ၊ဝိပရိ
ကာမဓမ္မာ၊အယံသညာယအာဒိနဝေါတိပရိညာပဋိဝေခောဒုက္ခသစ္စံ။

ယောသညာယဆန္ဒရှာဂဝိနယောဆန္ဒရှာဂပဟာနံ၊ဣဒံသညာယ
နိဿရုဏန္တိ။သစ္စံကိတိယာပဋိဝေခောနိဂ္ဂေခသစ္စံ။ယာဣမေသု
ဝတိသုဋ္ဌာနေသုဒိဋ္ဌိ၊သင်္ကပ္ပေါ၊ဝါစာ၊ကိမ္မန္တော၊အာရိယော၊ဝါယာ၊ဧမော၊
သတိ၊သမာဓိ၊ဘာဝနာပဋိဝေခောမဂ္ဂသစ္စံ။ ။

သည်၊သညာကို။ပဋိစ္စ၊စွဲ၍။ယံသုခံသောမနုဿံ၊အကြင်သူသ
ညာ၊သောမနုဿသညာသည်။ဥပ္ပလ္လဝတိ၊ဖြစ်၏။အယံ၊ဤသုခသညာ၊
သောမနုဿသညာသည်ကား။သညာယ၊သညာ၏။အသာဒေါ၊အ
သာဒသညာတက္ခာတည်း။ဣတိအယံသညာယအသာဒေါ၊ဤသညာ
၏အသာဒသညာတက္ခာသည်ကား။ပဟာနပဋိဝေခော၊ပယ်အပ်
သောသဘောရှိသည်ဖြစ်၍။သမုဒယသစ္စံ၊သမုဒယသစ္စာမည်၏။ယာ၊
သညာ၊အကြင်သညာသည်။အနိစ္စ၊မမြဲ။ဒုက္ခ၊ဆင်းရဲ။ဝိပရိကာမဓမ္မာ၊
ဘောဏ်ပြန်သောသဘော။အယံ၊ဤသညာ၏မမြဲ၊ဆင်းရဲ၊ဘောဏ်ပြန်
သောသဘောသည်ကား။သညာယ၊သညာ၏။အာဒိနဝေါ၊အဖြစ်တည်း။

ဣတိအယံသညာယအာဒိနဝေါ၊ဤသညာ၏အဖြစ်သည်ကား။ပရိညာ
ပဋိဝေခော၊ပိုင်းခြားအပ်သောသဘောရှိသည်ဖြစ်၍။ဒုက္ခသစ္စံ၊ဒုက္ခ
သစ္စာမည်၏။သညာယ၊သညာဦးနိဿရုဏဝိနယော၊အကြင်

ဆန္ဒကုသကိုမျှော်ကြံ၏။ ယံဆန္ဒကုသပဟာနံ၊ အကြင်ဆန္ဒကုသပျောက်
 ၏။ ကုသ၊ ဤဆန္ဒကုသပျောက်ချင်းသည်ကား။ သံညာယ၊ သံညာ၏။
 နိဗ္ဗာန်သရဏံ၊ ဣတိဗျာဒိတံ။ ကုသိကုသံ၊ သံညာယ နိဗ္ဗာန်သရဏံ၊ ဤသညာ
 ၏။ ဣတိဗျာဒိတံ၊ သညာကား။ သန္တိကိရိယာပဋိဝေဝော၊ မျက်မှောက်ပြု
 အပ်သောသဘောရှိသည်ဖြစ်၍။ နိရောဓသန္တာနိရောဓသန္တာမညာ
 ၏။ ကုမေဓုဝိသုဋ္ဌာနေသု၊ ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ ဤသုံးဋ္ဌာနံ ဝဋ္ဋ
 ဋ္ဌ။ ပာသိဒ္ဓိ၊ အကြင်မြင်ချင်း။ ယောသင်္ကပ္ပေ၊ အကြင်ကြံနံချင်း။ ယော
 ယာဝါယာ၊ အကြင်အသက်မွေးချင်း။ ယောဝါယာမော၊ အကြင်အသ
 အာဇီဝေါ၊ အကြင်အသက်မွေးချင်း။ ယောဝါယာမော၊ အကြင်အသ
 ဝဋ္ဋတံချင်း။ ယာသတိ၊ အကြင်ထင်ချင်း။ ယောသမာဓိ၊ အကြင်တည်
 ချင်း။ အယံ၊ ဤသို့။ မြင်ချင်း၊ ကြံနံချင်း၊ ဆိုချင်း၊ ပြုချင်း၊ အသက်မွေး
 ချင်း၊ အားထုတ်ချင်း၊ ထင်ချင်း၊ တည်ချင်း၊ သည်ကား။ ဘာဝနာပဋိဝေ
 ဝော၊ ပွားသောသဘောရှိသည်ဖြစ်၍။ မဂ္ဂသန္တာ၊ မဂ္ဂသန္တာမည်၏။

သမ္မာဒိဋ္ဌိက၊ ပိုင်းခြားအပ်သောသင်္ခါရုဒါသမုဒယသန္တာကို
 ပယ်ချင်းကိစ္စ၊ ပယ်ချင်းငှါ၊ သင်္ခါရုကိုစွဲ၍ ဖြစ်သော သုခသညာ၊ သော
 သောမနသ သညာကား။ သင်္ခါရု၏သာယာချင်းတည်းပဉ္စ၊ ရှေးသော
 ဒဿနံ ဘာဝနာကိစ္စ။ ။ သမ္မာဒိဋ္ဌိက၊ ပိုင်းခြားအပ်သောသင်္ခါရုဒါ
 ဒုက္ခသန္တာကိုပိုင်းခြားချင်းကိစ္စ၊ ပိုင်းခြားချင်းငှါ၊ သင်္ခါရု၏အနိစ္စ၊
 ဒုက္ခ၊ ဝိပရိကာမကား။ သင်္ခါရု၏အပြစ်တည်းပဉ္စ၊ ရှေးသော ဒဿနံ
 ဘာဝနာကိစ္စ။ ။ သမ္မာဒိဋ္ဌိက၊ ပိုင်းခြားအပ်သောသင်္ခါရုဒါနိရောဓ
 သန္တာကိုမျှော်မှောက်ပြုချင်းကိစ္စ၊ မျက်မှောက်ပြုချင်းငှါ၊ အသစ်
 အသစ်ဖြစ်ချင်းငှါထိုက်သော ဆန္ဒကုသ၊ ယခုအသစ်အသစ်မဖြစ်၊
 သင်္ခါရုဒါပျောက်ချင်းသည်ကား။ အသစ်အသစ်ဖြစ်ချင်းငှါထိုက်
 သောသင်္ခါရု၏ယခုအသစ်အသစ်မဖြစ်၊ လွတ်ချင်းတည်းပဉ္စ၊ ရှေးသော
 ဒဿနံ ဘာဝနာကိစ္စ။ ။

သမ္မာသင်္ကပ္ပက၊ ပိုင်းခြားအပ်သောသင်္ခါရုဒါသမုဒယသန္တာကို
 ပယ်ချင်းကိစ္စ၊ ပယ်ချင်းငှါ၊ သင်္ခါရုကိုစွဲ၍ ဖြစ်သော သုခသညာ၊ သော
 မနသသညာကား။ သင်္ခါရု၏သာယာချင်းတည်းပဉ္စ၊ ကြံနံသော
 သင်္ကပ္ပဘာဝနာကိစ္စ။ ။ သမ္မာသင်္ကပ္ပက၊ ပိုင်းခြားအပ်သောသင်္ခါရု
 ဒါဒုက္ခသန္တာကိုပိုင်းခြားချင်းကိစ္စ၊ ပိုင်းခြားချင်းငှါ၊ သင်္ခါရု၏အနိစ္စ၊
 ဒုက္ခ၊ ဝိပရိကာမကား။ သင်္ခါရု၏အပြစ်တည်းပဉ္စ၊ ကြံနံသောသင်္ကပ္ပ
 ဘာဝနာကိစ္စ။ ။ သမ္မာသင်္ကပ္ပက၊ ပိုင်းခြားအပ်သောသင်္ခါရုဒါနိ
 ရောဓသန္တာကိုမျှော်မှောက်ပြုချင်းကိစ္စ၊ မျက်မှောက်ပြုချင်းငှါ၊
 အသစ်အသစ်ဖြစ်ချင်းငှါထိုက်သော ဆန္ဒကုသ၊ ယခုအသစ်အသစ်
 မဖြစ်၊ သင်္ခါရုဒါပျောက်ချင်းသည်ကား။ အသစ်အသစ်ဖြစ်ချင်း

သမ္မာဒိဋ္ဌိကာယိုင်းခြားအပ်သောဝိညာဏ်၌၊ သမုဒယသန္တာကို
 ပယ်ချင်းကိစ္စ၊ ပယ်ချင်းငှါ၊ ဝိညာဏ်ကိုစွဲ၍ ဖြစ်သော သုခသညာ၊ သော
 မနဿသညာကား၊ ဝိညာဏ်၏သာယာချင်းတည်းပညာ၊ ရှုသော ဒဿန
 ဘာဝနာကိစ္စ။ "သမ္မာဒိဋ္ဌိကာယိုင်းခြားအပ်သောဝိညာဏ်၌၊ ဒုက္ခ
 သန္တာကိုယိုင်းခြားချင်းကိစ္စ၊ ယိုင်းခြားချင်းငှါ၊ ဝိညာဏ်၏အနိစ္စ၊ ဒုက္ခ
 ဝိပရိကာမကား၊ ဝိညာဏ်၏အပြစ်တည်းပညာ၊ ရှုသော ဒဿနဘာ
 ဝနာကိစ္စ။ "သမ္မာဒိဋ္ဌိကာယိုင်းခြားအပ်သောဝိညာဏ်၌၊ နိဂ္ဂေမ
 သန္တာကိုမျှော်ရှာပြုချင်းကိစ္စ၊ မျှော်ရှာပြုချင်းငှါ၊ အသစ်
 အသစ်ဖြစ်ချင်းငှါ ထိုက်သောဆန္ဒရှာဂ၊ ယခုအသစ်အသစ်မဖြစ်
 ဝိညာဏ်၌ပျောက်ချင်းသညာကား၊ အသစ်အသစ်ဖြစ်ချင်းငှါ ထိုက်
 သောဝိညာဏ်၏ယခုအသစ်အသစ်မဖြစ်လွတ်ချင်းတည်းပညာ၊ ရှု
 သော ဒဿနဘာဝနာကိစ္စ။ "

သမ္မာသင်္ကပ္ပကာယိုင်းခြားအပ်သောဝိညာဏ်၌၊ သမုဒယသန္တာ
 ကိုပယ်ချင်းကိစ္စ၊ ပယ်ချင်းငှါ၊ ဝိညာဏ်ကိုစွဲ၍ ဖြစ်သော သုခသ
 ညာ၊ သောမနဿသညာကား၊ ဝိညာဏ်၏သာယာချင်းတည်းပညာ၊
 ကြန့်သောသင်္ကပ္ပဘာဝနာကိစ္စ။ "သမ္မာသင်္ကပ္ပကာယိုင်း
 ခြားအပ်သောဝိညာဏ်၌၊ ဒုက္ခသန္တာကိုယိုင်းခြားချင်းကိစ္စ၊ ယိုင်းခြား
 ချင်းငှါ၊ ဝိညာဏ်၏အနိစ္စ၊ ဒုက္ခ၊ ဝိပရိကာမကား၊ ဝိညာဏ်၏အပြစ်
 တည်းပညာ၊ ကြန့်သောသင်္ကပ္ပဘာဝနာကိစ္စ။ "သမ္မာသင်္ကပ္ပကာယိုင်း
 ခြားအပ်သောဝိညာဏ်၌၊ နိဂ္ဂေမသန္တာကိုမျှော်ရှာပြုချင်းကိ
 မျှော်ရှာပြုချင်းငှါ၊ အသစ်အသစ်ဖြစ်ချင်းငှါ ထိုက်သောဆန္ဒရှာဂ
 ယခုအသစ်အသစ်မဖြစ်ဝိညာဏ်၌ပျောက်ချင်းသညာကား၊ အသစ်
 အသစ်ဖြစ်ချင်းငှါ ထိုက်သောဝိညာဏ်၏ယခုအသစ်အသစ်မဖြစ်
 လွတ်ချင်းတည်းပညာ၊ ကြန့်သောသင်္ကပ္ပဘာဝနာကိစ္စ။ "

သမ္မာဝါစာကာယိုင်းခြားအပ်သောဝိညာဏ်၌၊ သမုဒယသန္တာ
 ကိုပယ်ချင်းကိစ္စ၊ ပယ်ချင်းငှါ၊ ဝိညာဏ်ကိုစွဲ၍ ဖြစ်သော သုခသ
 ညာ၊ သောမနဿသညာကား၊ ဝိညာဏ်၏သာယာချင်းတည်းပညာ၊
 နှိမ်ကိုသိမ်းဆည်းသောပရိဂ္ဂဟဘာဝနာကိစ္စ။ "သမ္မာဝါစာက
 ယိုင်းခြားအပ်သောဝိညာဏ်၌၊ ဒုက္ခသန္တာကိုယိုင်းခြားချင်းကိစ္စ၊ ယိုင်း
 ခြားချင်းငှါ၊ ဝိညာဏ်၏အနိစ္စ၊ ဒုက္ခ၊ ဝိပရိကာမကား၊ ဝိညာဏ်၏
 အပြစ်တည်းပညာ၊ နှိမ်ကိုသိမ်းဆည်းသောပရိဂ္ဂဟဘာဝနာကိစ္စ။ "သ
 မ္မာဝါစာကာယိုင်းခြားအပ်သောဝိညာဏ်၌၊ နိဂ္ဂေမသန္တာကိုမျှော်
 မှော်ရှာပြုချင်းကိစ္စ၊ မျှော်ရှာပြုချင်းငှါ၊ အသစ်အသစ်ဖြစ်
 ချင်းငှါ ထိုက်သောဆန္ဒရှာဂ၊ ယခုအသစ်အသစ်မဖြစ်ဝိညာဏ်၌
 ပျောက်ချင်းသညာကား၊ အသစ်အသစ်ဖြစ်ချင်းငှါ ထိုက်သောဝိညာ
 ဏ်၏ယခုအသစ်အသစ်မဖြစ်လွတ်ချင်းတည်းပညာ၊ နှိမ်ကိုသိမ်း

ဆည်းသောပရိဂ္ဂဟဘာဝနာကိစ္စ။

သမ္မာကမ္မန္တက၊ ဖိုင်းခြားအပ်သောဝိညာဏ်၌ သမုဒယ
သစ္စာကိုပယ်ချင်းကိစ္စ၊ ပယ်ချင်း၌၊ ဝိညာဏ်ကိုစွဲ၍ ဖြစ်သော
သုခသညာ၊ သောမနဿသညာကား၊ ဝိညာဏ်၏သာယာချင်းတည်း
ပဉ္စ၊ မကောင်းမျှပြုရာမှထသောသမုဒ္ဓာနဘာဝနာကိစ္စ။ "သမ္မာ
ကမ္မန္တက၊ ဖိုင်းခြားအပ်သောဝိညာဏ်၌၊ ဒုက္ခသစ္စာကိုဖိုင်းခြားချင်း
ကိစ္စ၊ ဖိုင်းခြားချင်း၌၊ ဝိညာဏ်၏အနိစ္စ၊ ဒုက္ခ၊ ဝိပရိကာမကား၊ ဝိ
ညာဏ်၏အပြစ်တည်းပဉ္စ၊ မကောင်းမျှပြုရာမှထသောသမုဒ္ဓာန
ဘာဝနာကိစ္စ။ သမ္မာကမ္မန္တက၊ ဖိုင်းခြားအပ်သောဝိညာဏ်၌၊
နိရောဓသစ္စာကိုမျက်မှောက်ပြုချင်းကိစ္စ၊ မျက်မှောက်ပြုချင်း
၌၊ အသစ်အသစ်ဖြစ်ချင်း၌ ထိုက်သောဆန္ဒဂုဏ်၊ ယခုအသစ်အ
သစ်မဖြစ်၊ ဝိညာဏ်၌ပျောက်ချင်းသည်ကား၊ အသစ်အသစ်ဖြစ်
ချင်း၌ ထိုက်သော ဝိညာဏ်၏ ယခုအသစ်အသစ်မဖြစ်၊ လွတ်ချင်း
တည်းပဉ္စ၊ မကောင်းမျှပြုရာမှထသောသမုဒ္ဓာနဘာဝနာကိစ္စ။ "

သမ္မာအာဇီဝက၊ ဖိုင်းခြားအပ်သောဝိညာဏ်၌ သမုဒယသစ္စာ
ကိုပယ်ချင်းကိစ္စ၊ ပယ်ချင်း၌၊ ဝိညာဏ်ကိုစွဲ၍ ဖြစ်သော၊ သုခသညာ၊
သောမနဿသညာကား၊ ဝိညာဏ်၏သာယာချင်းတည်းပဉ္စ၊ ဖြူစင်
သောဝေါဒါနဘာဝနာကိစ္စ။ "သမ္မာအာဇီဝက၊ ဖိုင်းခြားအပ်သော
ဝိညာဏ်၌၊ ဒုက္ခသစ္စာကိုဖိုင်းခြားချင်းကိစ္စ၊ ဖိုင်းခြားချင်း၌၊ ဝိညာဏ်
၏အနိစ္စ၊ ဒုက္ခ၊ ဝိပရိကာမကား၊ ဝိညာဏ်၏အပြစ်တည်းပဉ္စ၊ ဖြူစင်
သောဝေါဒါနဘာဝနာကိစ္စ။ "သမ္မာအာဇီဝက၊ ဖိုင်းခြားအပ်သော
ဝိညာဏ်၌၊ နိရောဓသစ္စာကိုမျက်မှောက်ပြုချင်းကိစ္စ၊ မျက်မှောက်
ပြုချင်း၌၊ အသစ်အသစ်ဖြစ်ချင်း၌ ထိုက်သောဆန္ဒဂုဏ်၊ ယခုအ
သစ်အသစ်မဖြစ်၊ ဝိညာဏ်၌ပျောက်ချင်းသည်ကား၊ အသစ်အ
သစ်ဖြစ်ချင်း၌ ထိုက်သော ဝိညာဏ်၏ ယခုအသစ်အသစ်မဖြစ်၊
လွတ်ချင်းတည်းပဉ္စ၊ ဖြူစင်သောဝေါဒါနဘာဝနာကိစ္စ။ "

သမ္မာဝါယာမက၊ ဖိုင်းခြားအပ်သောဝိညာဏ်၌ သမုဒယ
သစ္စာကိုပယ်ချင်းကိစ္စ၊ ပယ်ချင်း၌၊ ဝိညာဏ်ကိုစွဲ၍ ဖြစ်သော
သုခသညာ၊ သောမနဿသညာကား၊ ဝိညာဏ်၏သာယာချင်း
တည်းပဉ္စ၊ အားထုတ်သောပဂ္ဂဟဘာဝနာကိစ္စ။ "သမ္မာဝါယာမ
က၊ ဖိုင်းခြားအပ်သောဝိညာဏ်၌၊ ဒုက္ခသစ္စာကိုဖိုင်းခြားချင်းကိစ္စ၊
ဖိုင်းခြားချင်း၌၊ ဝိညာဏ်၏အနိစ္စ၊ ဒုက္ခ၊ ဝိပရိကာမကား၊ ဝိညာဏ်၏
အပြစ်တည်းပဉ္စ၊ အားထုတ်သောပဂ္ဂဟဘာဝနာကိစ္စ။ "သမ္မာဝါယာ
မက၊ ဖိုင်းခြားအပ်သောဝိညာဏ်၌၊ နိရောဓသစ္စာကိုမျက်မှောက်
ပြုချင်း၌၊ မျက်မှောက်ပြုချင်း၌၊ အသစ်အသစ်ဖြစ်ချင်း၌
ထိုက်သော ဆန္ဒဂုဏ်၊ ယခုအသစ်အသစ်မဖြစ်၊ ဝိညာဏ်၌ပျောက်

ချင်းသည်ကား အသစ်အသစ်ဖြစ်ချင်းငှါထိုက်သောဝိညာဏ်၏
ယခုအသစ်အသစ်မဖြစ်၊ လွတ်ချင်းတည်းပညာအားထုံတသောပစ္စ
ဘာဝနာကိစ္စ။

သမ္မာသမာဓိက၊ မှိုင်းခြားအပ်သောဝိညာဏ်၌ သမုဒယသစ္စာကို
ပယ်ချင်းကိစ္စ၊ ပယ်ချင်းငှါ၊ ဝိညာဏ်ကိုစွဲ၍ ဖြစ်သော သုခသညာ
သောမနဿသညာကား၊ ဝိညာဏ်၏သာယာချင်းတည်းပညာထင်

သောဥပဋ္ဌာနဘာဝနာကိစ္စ။ "သမ္မာသမာဓိက၊ မှိုင်းခြားအပ်သော
ဝိညာဏ်၌ ဣန္ဒြေသစ္စာကို မှိုင်းခြားချင်းကိစ္စ၊ မှိုင်းခြားချင်းငှါ၊ ဝိ
ညာဏ်၏အနိစ္စ၊ ဒုက္ခ၊ ဝိပရိကာမကား၊ ဝိညာဏ်၏အပြစ်တည်း

ပညာထင်သောဥပဋ္ဌာနဘာဝနာကိစ္စ။ "သမ္မာသမာဓိက၊ မှိုင်းခြားအပ်
သောဝိညာဏ်၌ နိရောဓသစ္စာကို မျက်မှောက်ပြုချင်းကိစ္စ၊
မျက်မှောက်ပြုချင်းငှါ၊ အသစ်အသစ်ဖြစ်ချင်းငှါထိုက်သော ဆန္ဒ

ဂုဏ၊ ယခုအသစ်အသစ်မဖြစ်၊ ဝိညာဏ်၌ပျောက်ချင်းသည်ကား
အသစ်အသစ်ဖြစ်ချင်းငှါထိုက်သောဝိညာဏ်၏ ယခုအသစ်အသစ်
မဖြစ်၊ လွတ်ချင်းတည်းပညာထင်သောဥပဋ္ဌာနဘာဝနာကိစ္စ။ "

သမ္မာသမာဓိက၊ မှိုင်းခြားအပ်သောဝိညာဏ်၌ သမုဒယသစ္စာကို
ပယ်ချင်းကိစ္စ၊ ပယ်ချင်းငှါ၊ ဝိညာဏ်ကိုစွဲ၍ ဖြစ်သော သုခသညာ
သောမနဿသညာကား၊ ဝိညာဏ်၏သာယာချင်းတည်းပညာမပျံ့

လွင်သော အဝိက္ခေပဘာဝနာကိစ္စ။ "သမ္မာသမာဓိက၊ မှိုင်းခြား
အပ်သောဝိညာဏ်၌ ဣန္ဒြေသစ္စာကို မှိုင်းခြားချင်းကိစ္စ၊ မှိုင်းခြား
ချင်းငှါ၊ ဝိညာဏ်၏အနိစ္စ၊ ဒုက္ခ၊ ဝိပရိကာမကား၊ ဝိညာဏ်၏အ

ပြစ်တည်းပညာမပျံ့လွင်သော အဝိက္ခေပဘာဝနာကိစ္စ။ "သမ္မာသ
မာဓိက၊ မှိုင်းခြားအပ်သောဝိညာဏ်၌ နိရောဓသစ္စာကို မျက်မှောက်
ပြုချင်းကိစ္စ၊ မျက်မှောက်ပြုချင်းငှါ၊ အသစ်အသစ်ဖြစ်ချင်းငှါ

ထိုက်သော ဆန္ဒဂုဏ၊ ယခုအသစ်အသစ်မဖြစ်၊ ဝိညာဏ်၌ပျောက်
ချင်းသည်ကား၊ အသစ်အသစ်ဖြစ်ချင်းငှါထိုက်သောဝိညာဏ်၏
ယခုအသစ်အသစ်မဖြစ်၊ လွတ်ချင်းတည်းပညာမပျံ့လွင်သော

ဝိက္ခေပဘာဝနာကိစ္စ။ "

ဣန္ဒြေ၊ ဣန္ဒြေသစ္စာကို မှိုင်းခြားချင်းကိစ္စ၊ သမုဒယသစ္စာကို
ပယ်ချင်းကိစ္စ၊ နိရောဓသစ္စာကို မျက်မှောက်ပြုချင်းကိစ္စ၊ မဂ္ဂ
သစ္စာကို ပွားချင်းကိစ္စ။ ဣန္ဒြေ-၄- မျက်တပြိုင်နက်ဖြစ်ချင်း

သည် မင်မည်၏။ "

ယံဝိညာဏံ ပဋိစ္စဥပဋ္ဌတိ သုခံသောမနဿံ၊ အယံဝိညာဏံ သာ
အသာဒေါတိပဟန ပဋိဝေစောသမုဒယသစ္စံ။ ယံဝိညာဏံ အနိစ္စံ၊
ဒုက္ခံ၊ ဝိပရိကာမမဓမ္မံ၊ အယံဝိညာဏံ သာဒောဒိနဝေါတိ ပရိညာပဋိ
ဝေစောဒုက္ခသစ္စံ။ ယောဝိညာဏံ သ္မိံ ဆန္ဒဂုဏံ ဝိနယော ဆန္ဒဂုဏံ ပ

ဟာနံ၊ ကုဒံ၊ ဝိညာဏသံ၊ နိဿဂုဏန္တိ၊ သန္တိကိရိယံ၊ ပဋိဝေဓော၊ နိရော
 ဓသန္တံ။ ယာကုမေသုတိသုဋ္ဌာနေသုဒိဋ္ဌိ၊ သင်္ကပ္ပေါ၊ ဝါစာ၊ ကမ္မန္တော၊ အာ
 ဇီဝေါ၊ ဝါယာမော၊ သံဝါ၊ သမာဓိ၊ ဘာဝနာပဋိဝေဓော၊ မဂ္ဂသန္တံ။ ။
 ဝိညာဏံ၊ ဝိညာဏကံ။ ပဋိစ္စ၊ ချဲ့၊ ဤ။ ယံသုခံ၊ သောမနံ၊ သံ၊ အ
 ကြင်သုခသညာ၊ သောမနံ၊ သညာသညာ။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
 အယံ၊ ဤသုခသညာ၊ သောမနံ၊ သညာသညာ။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
 ဝိညာဏံ၊ အာသာဒေါ၊ အသာဒ သညာတက္ကာတံ၊ ကုတိ၊
 အယံ၊ ဝိညာဏသ၊ အာသာဒေါ၊ ဤဝိညာဏံ၊ အာသာဒ သညာ
 တက္ကာတံ၊ ပဟာနပဋိဝေဓော၊ ပယံ၊ အာပံ၊ သောသော
 ရှိသညာ၊ ဖြစ်၍။ သမုဒယသန္တံ၊ သမုဒယသန္တာမညံ၊ ယံ၊ ဝိညာဏံ၊
 အကြင်ဝိညာဏံ၊ သညာ။ အနိစ္စံ၊ မဖြေ။ ဒုက္ခံ၊ ဆင်းရဲ။ ဝိပရိကာမေဓမ္မံ၊
 ဘောဏံ၊ ပြန်သောသဘော။ အယံ၊ ဤဝိညာဏံ၊ မဖြေ၊ ဆင်းရဲ၊ ဘော
 ပြန်သောသဘောသညာ။ ဝိညာဏသ၊ ဝိညာဏံ၊ အာဒီနဝေါ၊
 အပြစ်တည်း။ ကုတိအယံ၊ ဝိညာဏသ၊ အာဒီနဝေါ၊ ဤဝိညာဏံ၊
 အပြစ်သညာ။ ပဋိညာပဋိဝေဓော၊ ပိုင်းခြားအပ်သောသော
 ရှိသညာ၊ ဖြစ်၍။ ဒုက္ခသန္တံ၊ ဒုက္ခသန္တာမညံ၊ ဝိညာဏသ္မိ၊ ဝိညာဏ
 နှိ။ ယောဆန္ဒဂ္ဂာဂဝိနယော၊ အကြင်ဆန္ဒဂ္ဂာဂကိုပျောက်၏။ ယံ
 ဆန္ဒဂ္ဂာဂပဟာနံ၊ အကြင်ဆန္ဒဂ္ဂာဂပျောက်၏။ ကုဒံ၊ ဤဆန္ဒဂ္ဂာဂ
 ပျောက်ချင်းသညာ။ ဝိညာဏသ၊ ဝိညာဏံ၊ နိဿဂုဏံ၊ ကုတိ
 ချင်းတည်း။ ကုတိကုဒံ၊ ဝိညာဏသ၊ နိဿဂုဏံ၊ ဤဝိညာဏံ၊ ကုတိ
 ချင်းသညာ။ သန္တိကိရိယာပဋိဝေဓော၊ မျက်မှောက်ပြုအပ်
 သောသဘောရှိသညာ၊ ဖြစ်၍။ နိရောဓသန္တံ၊ နိရောဓသန္တာမညံ၊
 ကုမေသုတိသုဋ္ဌာနေသု၊ ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ ဤသုးဌာနံ၊ ဝိဇ္ဇိဋ္ဌိ။
 ယာဒိဋ္ဌိ၊ အကြင်မြင်ချင်း။ ယောသင်္ကပ္ပေါ၊ အကြင်ကြံချင်း။ ယာဝါ
 စာ၊ အကြင်ဆိုချင်း။ ယောကမ္မန္တော၊ အကြင်ပြုချင်း။ ယောအာဇီဝေါ၊
 အကြင်အသက်မွေးချင်း။ ယောဝါယာမော၊ အကြင်အားထုတ်ချင်း။
 ယံသံဝါ၊ အကြင်ထင်ချင်း။ ယောသမာဓိ၊ အကြင်တည်ချင်း။ အယံ၊
 ဤသို့၊ မြင်ချင်း၊ ကြံချင်း၊ ဆိုချင်း၊ ပြုချင်း၊ အသက်မွေးချင်း၊ အား
 ထုတ်ချင်း၊ ထင်ချင်း၊ တည်ချင်းသညာ။ ဘာဝနာပဋိဝေဓော၊ ပျိုး
 သောသဘောရှိသညာ၊ ဖြစ်၍။ မဂ္ဂသန္တံ၊ မဂ္ဂသန္တာမညံ။ ။

ဤကား သစ္စာ-၄-ပါး။

ပဋိစ္စသမုပ္ပါဒ်ကား။ အင်္ဂါအားဖြင့်-၅-ပါး၊ ၅-ပါးဟူသော
 ကား။ အဝိဇ္ဇာလည်းတပါး၊ သင်္ခါရလည်းတပါး၊ ဝိညာဏလည်းတပါး၊
 နာမ်စုပ္ပလည်းတပါး၊ သဠာယတနလည်းတပါး၊ ဖဿလည်းတပါး၊ ဝေဒ
 နာလည်းတပါး၊ တက္ကာလည်းတပါး၊ ဥပ္ပပါဒါနိလည်းတပါး၊ သာဝလည်း
 တပါး၊ နောတိလည်းတပါး၊ ဂရုမဂ္ဂလည်းတပါး၊ ဤသို့အင်္ဂါအားဖြင့်

၃၂-ပါး။ "ထို-၃၂-ပါးတို့တွင်အဝိဇ္ဇာကားအကြောင်း၊ သင်္ခါရကားအကြောင်း၊ အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်၏။ ထို့ကြောင့်အဝိဇ္ဇာပစ္စယာသင်္ခါရကားဟု ဆို၏။ "သင်္ခါရကားအကြောင်း၊ ဝိညာဏ်ကားအကျိုး၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်၏။ ထို့ကြောင့်သင်္ခါရပစ္စယာ ဝိညာဏ်ဟု ဆို၏။ " ဝိညာဏ်ကားအကြောင်း၊ နာမ်ရုပ်ကားအကျိုး၊ ဝိညာဏ်ကြောင့်နာမ် ရုပ်ဖြစ်၏။ ထို့ကြောင့်ဝိညာဏပစ္စယာနာမရုပ်ဟု ဆို၏။ "နာမ ရုပ်ကားအကြောင်း၊ သဠာယတနကားအကျိုး၊ နာမ်ရုပ်ကြောင့်သ ဠာယတနဖြစ်၏။ ထို့ကြောင့်နာမရုပ်ပစ္စယာသဠာယတနဟု ဆို၏။ " သဠာယတနကားအကြောင်း၊ ဖဿကားအကျိုး၊ သဠာယတနကြောင့် ဖဿဖြစ်၏။ ထို့ကြောင့်သဠာယတနပစ္စယာ ဖဿဟု ဆို၏။ " ဖဿကားအကြောင်း၊ ဝေဒနာကားအကျိုး၊ ဖဿကြောင့်ဝေဒနာဖြစ် ထို့ကြောင့်ဖဿပစ္စယာဝေဒနာဟု ဆို၏။ "ဝေဒနာကားအကြောင်း၊ တဏှာကားအကျိုး၊ ဝေဒနာကြောင့်တဏှာဖြစ်၏။ ထို့ကြောင့်ဝေဒနာ ပစ္စယာတဏှာဟု ဆို၏။ "တဏှာကားအကြောင်း၊ ဥပါဒါန်ကားအ ကျိုး၊ တဏှာကြောင့်ဥပါဒါန်ဖြစ်၏။ ထို့ကြောင့်တဏှာပစ္စယာ ဥပါဒါန် ဟု ဆို၏။ "ဥပါဒါန်ကားအကြောင်း၊ ဘဝကားအကျိုး၊ ဥပါဒါန်ကြောင့် ဘဝဖြစ်၏။ ထို့ကြောင့်ဥပါဒါန်ပစ္စယာဘဝဟု ဆို၏။ "ဘဝကား အကြောင်း၊ ဇာတိကားအကျိုး၊ ဘဝကြောင့်ဇာတိဖြစ်၏။ ထို့ကြောင့် ဘဝပစ္စယာ ဇာတိဟု ဆို၏။ "ဇာတိကားအကြောင်း၊ ဇရာမရဏ ကားအကျိုး၊ ဇာတိကြောင့်ဇရာမရဏဖြစ်၏။ ထို့ကြောင့် ဇာတိ ပစ္စယာဇရာမရဏဟု ဆို၏။ "ဇရာမရဏကားအကျိုး၊ စစ်၊ သေ က၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသကား၊ အကျိုး၊ ဆက်။ ထို့ ကြောင့်ဇာတိပစ္စယာ ဇရာမရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ပါယာသာ သမ္ဘဝန္တိ၊ ဟု ဆို၏။ "ဤသို့၊ ချမ်းသာနှင့်မရောမရှက် သက်သက်ဆင်းရဲအစု၏အစည်းအဝေး၊ အတွေ့အကြုံ၊ အပေါင်းအ ဆုံဖြစ်၏။ ထို့ကြောင့် ဇေမေတဿ ဧကဝလဿ ဒုက္ခက္ခန္ဓဿ သမ္ပ ဒယောဟောတိ၊ ဟု ဆို၏။ "

ဤကား ပဋိစ္စသမုပ္ပါဒ်အင်္ဂါ-၃၂-ပါး။

ဤသို့၊ ဝိပဿနာဉာဏ်အားရှေ့ရှုထင်ဒေသင် ရင်ဆိုင်ဝိပဿနာ ဉာဏ်၏ကိစ္စကို ဆောင်ရွက်ပြုတတ်သော ပါဠိပဟာရိယပညာ ဖြစ်ရာ-၁၇-ဖြစ်ရွက်ဖြစ်သော၊ ၁-၅-ပါး၊ အာယတန-၃၂-ပါး၊ ဇာတိ ၁၈-ပါး၊ ဣန္ဒြိယ-၂၂-ပါး၊ သစ္စာ-၄-ပါး၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ-၃၂-ပါး၊ တ ရားဝဋ်၌ နှစ်တက်ရအောင်သင်သော အလှို၊ သဘောကို သိအောင်မေး သော အလှိုအားဖြင့် ဉာဏ်အလေ့အလာကို ပြု၍ မူလဘူတအပြား ၂-ပါးဖြစ်ရွက်ဖြစ်သော၊ သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိကို ဝိပဿနာကို အား မထုတ်မူရှေးအဘို့ကာလက၊ ပြီးစေရ မည်ဟူလိ။ "

ထိုသီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ၊ ပါးတို့တွင် သီလဝိသုဒ္ဓိ မည်သည့်
 ကား။ ပါတိမောက္ခသံဝရသီလ၊ ဣန္ဒြိယသံဝရသီလ၊ အာရီပါဂိုသုဒ္ဓိ
 သောစတုပါဂိုသုဒ္ဓိ သီလသည် သီလဝိသုဒ္ဓိ မည်၏။ ။ ထိုပါးတို့
 တွင် ပါတိမောက္ခသံဝရသီလ၊ ဟူသောကား။ ၂၂၇- သွယ်သောသိက္ခာ
 ပုဒ်ကို မကျိုးမပေါက်မပြောက်မကျားအောင် ထိမ်းသိမ်းစောင့်
 ရှောက်ချင်းသည် ပါတိမောက္ခသံဝရသီလ မည်၏။ ။

ဣန္ဒြိယသံဝရသီလ၊ ဟူသောကား။ ၆-ပါး၊ ၆-ပါး ဟူသောကား။
 စက္ခုန္ဒြိယသံဝရသီလ၊ ဘောတိန္ဒြိယသံဝရသီလ၊ ဃာနိန္ဒြိယသံဝရ
 သီလ၊ ဇိဝှိန္ဒြိယသံဝရသီလ၊ ကာယိန္ဒြိယသံဝရသီလ၊ မနိန္ဒြိယသံဝရ
 သီလ၊ အားဖြင့် ၆-ပါး၊ ထို-၆-ပါးတို့တွင်။

စက္ခုန္ဒြိယသံဝရသီလ၊ ဟူသောကား။ ။ မျက်စိဖြင့် အဆင်းကို
 မြင်သောကာလ၊ မိန်းမဟူသော အမှတ်၊ ယောက်ျားဟူသော အမှတ်
 မပြုဘဲ၊ လက်ခြေအင်္ဂါ၊ မျက်နှာရင်ဝမ်း၊ နှုတ်ခမ်း၊ သွားမေး၊ အမှတ်
 မပြုဘဲ၊ မြင်-မြင်ကာမျှ၊ မျက်စိကို ထိမ်းသိမ်းစောင့်ရှောက်ချင်း
 သည် စက္ခုန္ဒြိယသံဝရသီလ မည်၏။ ။

ဘောတိန္ဒြိယသံဝရသီလ ဟူသောကား။ ။ နားဖြင့် အသံကို
 ကြားသောကာလ၊ မိန်းမဟူသော အမှတ်၊ ယောက်ျားဟူသော အမှတ်
 မပြုဘဲ၊ လက်ခြေအင်္ဂါ၊ မျက်နှာရင်ဝမ်း၊ နှုတ်ခမ်း၊ သွားမေး၊ အမှတ်မ
 ပြုဘဲ၊ ကြား-ကြားကာမျှ၊ နားကို ထိမ်းသိမ်းစောင့်ရှောက်ချင်း သည်
 ဘောတိန္ဒြိယသံဝရသီလ မည်၏။ ။

ဃာနိန္ဒြိယသံဝရသီလ ဟူသောကား။ ။ နှာဖြင့် အနံ့ကို နှံ့သော
 ကာလ၊ မိန်းမဟူသော အမှတ်၊ ယောက်ျားဟူသော အမှတ် မပြုဘဲ၊ လက်
 ခြေအင်္ဂါ၊ မျက်နှာရင်ဝမ်း၊ နှုတ်ခမ်း၊ သွားမေး၊ အမှတ်မပြုဘဲ၊ နှံ့-နှံ့ကာမျှ၊
 နှာကို ထိမ်းသိမ်းစောင့်ရှောက်ချင်း သည် ဃာနိန္ဒြိယသံဝရသီလ မည်၏။ ။

ဇိဝှိန္ဒြိယသံဝရသီလ ဟူသောကား။ ။ လျှာဖြင့် အရသာကို စားသော
 ကာလ၊ မိန်းမဟူသော အမှတ်၊ ယောက်ျားဟူသော အမှတ် မပြုဘဲ၊ လက်
 ခြေအင်္ဂါ၊ မျက်နှာရင်ဝမ်း၊ နှုတ်ခမ်း၊ သွားမေး၊ အမှတ်မပြုဘဲ၊ စား-စားကာ
 မျှ၊ လျှာကို ထိမ်းသိမ်းစောင့်ရှောက်ချင်း သည် ဇိဝှိန္ဒြိယသံဝရသီလ မည်၏။ ။

ကာယိန္ဒြိယသံဝရသီလ ဟူသောကား။ ။ ကိုယ်ဖြင့် အတွေ့ကို
 ထိသောကာလ၊ မိန်းမဟူသော အမှတ်၊ ယောက်ျားဟူသော အမှတ် မပြုဘဲ
 လက်ခြေအင်္ဂါ၊ မျက်နှာရင်ဝမ်း၊ နှုတ်ခမ်း၊ သွားမေး၊ အမှတ်မပြုဘဲ၊ ထိ-ထိ
 ကာမျှ၊ ကိုယ်ကို ထိမ်းသိမ်းစောင့်ရှောက်ချင်း သည် ကာယိန္ဒြိယသံဝရသီ
 လ မည်၏။ ။ မနိန္ဒြိယသံဝရသီလ ဟူသောကား။ စိတ်ဖြင့် သဘော
 ကို သိသောကာလ၊ မိန်းမဟူသော အမှတ်၊ ယောက်ျားဟူသော အမှတ်
 မပြုဘဲ၊ လက်ခြေအင်္ဂါ၊ မျက်နှာရင်ဝမ်း၊ နှုတ်ခမ်း၊ သွားမေး၊ အမှတ်

ပ(ဗြ)တ(ာ)သိ-သိ(က)ဗျ(ာ)စိ(ဝ)က(ို)သိ(မ်း)သိ(မ်း)စေ(င့်)ရှေ(ာ)က(ျ)င(်)သ(ဉ်)၊
 မ(ာ)န(ိ)ပ(ာ)သ(ံ)ဝ(ဂ)သ(ိ)လ(မ)ဉ်(၏)။ ။ ကျ(က)၊ ကျ(န္တိ)ပ(ာ)သ(ံ)ဝ(ဂ)သ(ိ)လ(မ)ဉ်(၏)။ ။ ကု(ဒ)မ(တ္တိ)အ(လ)မ(ေ)ဝ(ာ)
 အ(ာ)ဇီ(ဝ)ပါ(ဂို)သု(န္တိ)သိ(လ)ပ(ူ)သော်(ကား)။ ။ ကု(ဒ)မ(တ္တိ)အ(လ)မ(ေ)ဝ(ာ)
 သ(ဗ္ဗ)ဦ(ဝ)ပ(ု)ဂို(ကာ)ဘော(ဇ)နေ(မ)တ္တ(ည)တ(ာ)အ(ယ)အ(ဇီ)ဝ(ပါ)ဂို(သု)သိ(လ)ပ(ူ)
 ကု(ဒ)၊ ကျ(သုံး)ဆောင်(ဘွ)ပ(ံ)သ(ဉ်)။ မေ(ဇ)၊ အ(ား)။ အ(ံ)ဝ(ာ)၊ ရှိ(ပြ)၊ ဇေ(ာ)
 သ(ဗ္ဗ)၊ ကျ(အ)လုံး(ခွ)အ(ပို)ဒ(မ္မ)သုံး(ဆောင်)ဘွ(ယ)သ(ဉ်)။ မေ(ဇ)၊ အ(ား)။ အ(ံ)ဝ(ာ)၊ တ(ာ)
 ပြ(ာ)။ ကု(ဒ)၊ ကျ(သုံး)။ ဥ(ပ)ပ(ဂို)ကာ၊ ဆင်(ခြင်)ချ(င်း)သ(ဉ်)။ ဘော(ဇ)နေ(မ)တ္တ(ည)
 ဝ(ာ)၊ ဘော(ဇ)နေ(မ)တ္တ(ည)တ(ာ)မ(ဉ်)၏။ အ(ယ)၊ ကျ(သုံး)သုံး(ဆောင်)ဘွ(ယ)မ
 သ(ဉ်)သော(ပ)ဗ္ဗ(ဉ်)ကို(ပ)ယ(ဈ)၊ သုံး(ဆောင်)ဘွ(ယ)သ(ဉ်)သော(ပ)ဗ္ဗ(ဉ်)ကို(သုံး)
 ဆောင်(ချ)င်း(သ)ဉ်။ နှ(လိ)ဗ္ဗ(ာ)သ(ဉ်)အ(ဗြ)စ(သ)ဉ်။ အ(ာ)ဇီ(ဝ)ပါ(ဂို)သု(န္တိ)
 သိ(လ)န(ာ)မ(ာ)၊ အ(ာ)ဇီ(ဝ)ပါ(ဂို)သု(န္တိ)သိ(လ)မ(ဉ်)၏။ ။
 ပ(ဗ္ဗ)ယ(သ)န္တိ(သိ)တ(သိ)လ(ပ)ူ(သော်)ကား(၂၄-ပါး)။ ၄-ပါး(ပ)ူ(သော်)ကား
 စိ(ဝ)ဂ(ပ)ဗ္ဗ(ယ)သ(န္တိ)သိ(တ)သိ(လ)ပ(ူ)သော်(ကား)။ ၄-ပါး(ပ)ူ(သော်)ကား
 သ(န)ပ(ဗ္ဗ)ယ(သ)န္တိ(သိ)တ(သိ)လ(ပ)ူ(သော်)ကား(၂၄-ပါး)။ ၄-ပါး(ပ)ူ(သော်)ကား
 ၄-ပါး(ပ)ူ(သော်)ကား(၂၄-ပါး)။ စိ(ဝ)ဂ(ပ)ဗ္ဗ(ယ)သ(န္တိ)သိ(တ)သိ(လ)ပ(ူ)သော်(ကား)။
 ကား(၂)။ သ(က်)န(်)ကို(မှီ)ဝ(တ်)စုံ(သုံး)ဆောင်(ဆော)ကာ(လ)၊ ပ(ညာ)ဖြ(င့်)ဆင်(ခြင်)
 ခြင်(ရှ)၊ သ(က်)န(်)ကို(မှီ)ဝ(တ်)စုံ(သုံး)ဆောင်(ပါ)၏။ အ(ကြင်)ရှ(လော)က(်)၊
 အ(ချ)မ်း(အ)ပူ(ကို)ပ(ယ)ဖျော(က်)ချ(င်း)အ(ကျိုး)ငှ(ါ)၊ မွ(တ်)၊ ခြင်(ှ)၊ ပ(င်)၊ ရှ(ေ)၊
 နေ(ပူ)၊ မြေ(ကင်း)၊ သ(န်း)၊ အ(တွေ)အ(ထိ)ကို(ပ)ယ(ဖျော)က်(ချ)င်း(အ)ကျိုး(ငှ)ါ။
 သ(က်)န(်)ကို(မှီ)ဝ(တ်)စုံ(သုံး)ဆောင်(ပါ)၏။ အ(ကြင်)ရှ(လော)က(်)၊ အ(ဂ္ဂ)က(်)အ
 ကြော(က်)ကို(ပိ)တ်(ပင်)ဖုံး(လှ)မ်း(ချ)င်း(အ)ကျိုး(ငှ)ါ။ သ(က်)န(်)ကို(မှီ)ဝ(တ်)စုံ
 သုံး(ဆောင်)ပါ(၏)။ ။ ကျ(သို့)ပ(ညာ)ဖြ(င့်)ဆင်(ခြင်)ရှ(သ)က်(န)်(ကို)မှီ(ဝ)တ်(စုံ)
 စုံ(သုံး)ဆောင်(ချ)င်း(သ)ဉ်။ စိ(ဝ)ဂ(ပ)ဗ္ဗ(ယ)သ(န္တိ)သိ(တ)သိ(လ)မ(ဉ်)၏။ ။
 ပိ(ဏ္ဍ)ပါ(တ)ပ(ဗ္ဗ)ယ(သ)န္တိ(သိ)တ(သိ)လ(ပ)ူ(သော်)ကား(၂)။ ဆွ(မ်း)ကို(မှီ)ဝ(တ်)
 ဘု(န)်(ပေး)သုံး(ဆောင်)သော(ကာ)လ(ပ)ညာ(ဖြ)င့်(ဆင်)ခြင်(ရှ)၊ ဆွ(မ်း)ကို(မှီ)ဝ(တ်)
 ဘု(န)်(ပေး)သုံး(ဆောင်)ပါ(၏)။ မြူး(တူး)ပျော်(ပါး)၊ က(စား)ချ(င်း)အ(ကျိုး)ငှ(ါ)၊
 လ(ညာ)း(ဆွ)မ်း(ကို)ငါ(မ)စား(မာ)န(ယ)စ(ချ)င်း(အ)ကျိုး(ငှ)ါ(လ)ညာ(း)၊ ဆွ(မ်း)ကို(ငါ)မ
 စား(တ)န(ဆာ)ဆင်(ချ)င်း(အ)ကျိုး(ငှ)ါ(လ)ညာ(း)၊ ဆွ(မ်း)ကို(ငါ)မ(စား)အ(ထူး)သ(ဖြ)င့်
 တ(န)ဆာ(ဆင်)ချ(င်း)အ(ကျိုး)ငှ(ါ)လ(ညာ)း(ဆွ)မ်း(ကို)ငါ(မ)စား(အ)ကြင်(ရှ)လော(က်)၊
 ကျ(ကို)ယ(ဖျော)က်(သ)ဖြ(င့်)တ(ညာ)ချ(င်း)အ(ကျိုး)ငှ(ါ)၊ မျှ(ချ)င်း(အ)ကျိုး(ငှ)ါ(ဆွ)မ်း
 ကို(မှီ)ဝ(တ်)ဘု(န)်(ပေး)သုံး(ဆောင်)ပါ(၏)။ မွ(တ်)သိ(ပ)ဆာ(လော)င်(သ)ဖြ(င့်)ပင်(ပန်း)
 နှမ်း(န)ယ်(သော)ဆင်(ရှ)ကို(ပ)ယ(ဖျော)က်(ချ)င်း(အ)ကျိုး(ငှ)ါ။ မွ(တ်)စွာ(ဘု)ကူး(ဖျော)က်
 နာ(တော်)ကို(ချိုး)ဖြော(က်)သော(က်)ပင်(ချ)င်း(အ)ကျိုး(ငှ)ါ။ သင်(ကြား)အ(ပ)သော(ပ)ူ
 ယ(တ္တိ)သာ(သ)နာ(တော်)ကို(သင်)ကြား(သ)ဖြ(င့်)ချိုး(ဖြော)က်(သော)က်(ပင်)ချ(င်း)အ(ကျိုး)
 ငှ(ါ)။ ကျ(င့်)အ(ပ)သော(ပ)ူ(ပ)ဗ္ဗ(ိ)သာ(သ)နာ(တော်)ကို(ကျင့်)သ(ဖြ)င့်(ချိုး)ဖြော(က်)
 ထောက်(ပင်)ချ(င်း)အ(ကျိုး)ငှ(ါ)။ မင်(၊) ဗို(လ်)၊ နှိ(ဗ္ဗ)ာ(န်)ပ(ူ)၊ ထိုး(ထွင်)ရှ(သိ)သော(။

ပဋိပက္ခသောသနာတော်ကို မဂ်၊ ဗိုလ်၊ နိဗ္ဗာန်ပညာတို့ ထွန်းထွန်း ချမ်းသာဖြင့် ချီး
 မြှောက်ထောက်ပင့်ချင်း အကျိုးငှါ၊ ဆွမ်းကို မှီဝဲဘုန်းပေးသုံးဆောင်ပါ၏။
 ယခုအပေတံင်း ဖြစ်သော ဣန္ဒြေဝေဒနာကို လည်း ပယ်ဖျောက်၏။ အံ့သရ်အ
 သစ်ဖြစ်ချင်း ငှါထိုက်သော ဣန္ဒြေဝေဒနာကို လည်း မဖြစ်စေ၊ မှတ်သိပ်ဆာ
 လောင်ချင်း ကင်းသဖြင့်၊ မျှသည်အဖြစ်သည်လည်း၊ မဖြစ်စေ၊ မှတ်သိပ်ဆာ
 အပြစ်မရှိသည်အဖြစ်သည်လည်း၊ ငါ့အား ဖြစ်လတ်။ ချမ်းသာစွာနေစွ
 သည်အဖြစ်သည်လည်း၊ ငါ့အား ဖြစ်လတ်။ ချမ်းသာစွာနေစွ
 ဆင်ခြင်၍ ဆွမ်းကို မှီဝဲဘုန်းပေးသုံးဆောင်ချင်းသည်။ ပိဏ္ဍနာပါဝေ
 ပစ္စယသန္တိ သိတ သိလ မည်၏။

သေနာသန ပစ္စယသန္တိ သိတ သိလ ပူသော်ကား၊ ကျောင်းကို
 မှီဝဲသုံးဆောင်နေထိုင်သောကာလ၊ ပညာဖြင့် ဆင်ခြင်၍ ကျောင်းကို
 မှီဝဲသုံးဆောင်နေထိုင်ပါ၏။ အကြွေလှလောက်အချမ်းအမှုကို ပယ်
 ဖျောက်ချင်း အကျိုးငှါ၊ မှတ်၊ ခြင်၊ ယင်၊ ရဲ၊ လေ၊ နေမှု၊ မြေ၊ ကင်း၊
 သန့်၊ အတွေ့အထိကို ပယ်ဖျောက်ချင်း အကျိုးငှါ၊ ကျောင်းကို
 မှီဝဲသုံးဆောင်နေထိုင်ပါ၏။ အကြွေလှလောက်သမေဝေ၊ ဝိပဿနာ
 ဘာဝနာကို အားထုတ်သောကာလ၊ ကိန်းအောင်းချင်း အကျိုးငှါ၊ ကျောင်း
 ကို မှီဝဲသုံးဆောင်နေထိုင်ပါ၏။ ။ ဣသို့ ပညာဖြင့် ဆင်ခြင်၍ ကျောင်း
 ကို မှီဝဲသုံးဆောင်နေထိုင်ချင်းသည်။ သေနာသန ပစ္စယသန္တိ သိတ သိလ
 မည်၏။

ဘေသဇ္ဇ ပစ္စယသန္တိ သိတ သိလ ပူသော်ကား၊ ဆေးကို မှီဝဲဘုန်း
 ပေးသုံးဆောင်သောကာလ၊ ပညာဖြင့် ဆင်ခြင်၍၊ ဆေးကို မှီဝဲဘုန်း
 ပေးသုံးဆောင်ပါ၏။ အကြွေလှလောက်၊ ဖြစ်တိုင်း ဖြစ်တိုင်း ထုန်
 သော အနာရောဂါ ဣန္ဒြေဝေဒနာတို့ကို ပယ်ဖျောက်ချင်း အကျိုး
 ငှါ၊ ဆေးကို မှီဝဲဘုန်းပေးသုံးဆောင်ပါ၏။ အကြွေလှလောက် အနာရော
 ဂါ ဣန္ဒြေဝေဒနာ မရှိသဖြင့်၊ ချမ်းသာစွာနေစွ ချင်းအတိုင်း အရှည်အကျိုး
 ငှါ၊ ဆေးကို မှီဝဲဘုန်းပေးသုံးဆောင်ပါ၏။ ။ ဣသို့ ပညာဖြင့် ဆင်ခြင်
 ၍ ဆေးကို မှီဝဲဘုန်းပေးသုံးဆောင်ချင်းသည်။ ဘေသဇ္ဇ ပစ္စယသန္တိ သိ
 တ သိလ မည်၏။ ။ ဣကား ပစ္စယသန္တိ သိတ သိလ - ၄ - ပါး။

ဣကား ဂူဟန်းတို့၏ သိလဝိသုဒ္ဓိ။
 ဣတို့၏ သိလဝိသုဒ္ဓိ ပူသော်ကား။ ပါဏတိပါတာဝေဂမဏိ၊
 သူ့အသက်ကို မသတ်၊ ရှောင်ကြဉ်ပါ၏။ အနိန္ဒာဒါနာဝေဂမဏိ၊
 သူ့ဥစ္စာကို မဦး၊ ရှောင်ကြဉ်ပါ၏။ ကာမေသုမိစ္ဆာစာရာဝေဂမဏိ၊
 သူ့သားအိမ်ရာကို မပြစ်မှား၊ ရှောင်ကြဉ်ပါ၏။ မုသာဝါဒါဝေဂမ
 ဏိ၊ မပုတ်မတရား၊ မုသာမဆို၊ ရှောင်ကြဉ်ပါ၏။ သူ့ရာမေ့ရယမဇ္ဇ
 ဝေဂမဏိ၊ သေရည်သေရက်ကို မသောက်မစား၊ ရှောင်

ကြည့်ပါ၏။ ။ ဤသို့ ငါးပါး သိလက်၊ မကျိုး မပေါက်၊ မပြော၊ မကျား
အောင် ထိမ်း သိမ်း စောင့်ရှောက် ချမ်းသာ ညီညွတ် လက်ဝှေ့ ဝိသုဒ္ဓိ ချမ်းသာ တို့
တတ္ထ သိလဝိသုဒ္ဓိ နာမ ပါတိမောက္ခ သံဝရာ ဒီ စတုတ္ထ

သိလ နိဒ္ဒေ သေဝိတ္တာ ရှိတမေဝ။ ။
တတ္ထ၊ ထိုသိလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ ပ-ပါး စတုတ္ထ ပါတိမောက္ခ သံ
ဝရာ ဒီ စတုတ္ထ ချမ်းသာ ပါတိမောက္ခ သံဝရာ အစရှိသော အားဖြင့် ပြားသော
၄-ပါး အပြား ရှိသော။ သိလံ စတုပါ ရှိသုဒ္ဓိ သိလ သည်။ သိလဝိသုဒ္ဓိ နာမ
သိလဝိသုဒ္ဓိ မည်၏။ တတ္ထ၊ ထိုသိလ ကိုလည်း။ သိလ နိဒ္ဒေ သေ သိလ နိဒ္ဒေ
သုဒ္ဓိ။ ဝိတ္တာ ရှိတမေဝ။ ချဲ့ အပ်ပြီး သည်သာ လျှင်တည်း။ ။

စိတ္တဝိသုဒ္ဓိ ဟူသော် ကား။ ။ ဥပစာ-ဂ-ပါး၊ သမာပတ်-ဂ-ပါး။
သည်။ စိတ္တဝိသုဒ္ဓိ မည်၏။ ။
ဥပစာ-ဂ-ပါး ဟူသော် ကား၊ ပဌမ ဈာန်၊ ဥတိယ ဈာန်၊
ဇိဥပစာ၊ တတိယ ဈာန်၊ ဇိဥပစာ၊ စတုတ္ထ ဈာန်၊ ဇိဥပစာ၊ အာကာသာ
နိဇ္ဈာယ တန သမာပတ်၊ ဇိဥပစာ၊ ဝိညာဏ ဇ္ဈာယ တန သမာပတ်၊ ဇိဥပ
စာ၊ အာဏိဇ္ဈ ညာယ တန သမာပတ်၊ ဇိဥပစာ၊ နေဝ သညာ နာ သညာ
ယ တန သမာပတ်၊ ဇိဥပစာ။ ။ ဥပစာ အားဖြင့်-ဂ-ပါး။ ။

သမာပတ်-ဂ-ပါး ဟူသော် ကား၊ ပဌမ ဈာန်၊ ဥတိယ ဈာန်၊
တတိယ ဈာန်၊ စတုတ္ထ ဈာန်၊ အာကာသာနိဇ္ဈာယ တန သမာပတ်၊ ဝိ
ညာဏ ဇ္ဈာယ တန သမာပတ်၊ အာဏိဇ္ဈ ညာယ တန သမာပတ်၊ နေဝ သ
ညာ နာ သညာ ယ တန သမာပတ်။ ။ သမာပတ် အားဖြင့်-ဂ-ပါး။ ။

စိတ္တဝိသုဒ္ဓိ နာမ သဥပစာ ရှာ အဋ္ဌ သမာပတ္တိ ယော၊ ကာပိ စိတ္တ
သိသေန ဝုတ္တ သမာဓိ နိဒ္ဒေ သေ၊ သဗ္ဗာဏ ရေန စိတ္တ ရှိတာ ဇေဝ တသ္မ
တာ တတ္ထ ဝိတ္တာ ရှိတန ယေန ဝေဒိ တဗ္ဗာ။ ။

စိတ္တဝိသုဒ္ဓိ နာမ၊ စိတ္တဝိသုဒ္ဓိ မည်သည် ကား၊ သဥပစာ ရှာ၊ ဥပ
ဂ-ပါး နှင့် တကွ ဖြစ် ကျန်သော။ အဋ္ဌ သမာပတ္တိ ယော၊ ဂ-ပါး သော သ
မာပတ် တို့ တည်း။ တာပိ၊ ထို ဥပစာ သမာပတ် တို့ ကိုလည်း။ စိတ္တ
သိသေန၊ စိတ်ကို ဦးပြု သဖြင့်။ ဝုတ္တ သမာဓိ နိဒ္ဒေ သေ၊ ဆိုအပ်ပြီး
သော သမာဓိ နိဒ္ဒေ သည်။ သဗ္ဗာဏ ရေန၊ ကျန်အောင် စုံသော အခြင်း
အရာ အားဖြင့်။ ဝိတ္တာ ရှိတာ ဇေဝ၊ ချဲ့ အပ် ကျန် ပြီး သည်သာ လျှင်
တည်း။ တတ္ထ၊ ထို ကြောင့်။ တာ၊ ထို ဥပစာ-ဂ-ပါး၊ သမာပတ်-ဂ-ပါး
တို့ကို။ တတ္ထ၊ ထို သမာဓိ နိဒ္ဒေ သည်။ ဝိတ္တာ ရှိတန ယေန ဝေဒိ၊ ချဲ့ အပ်
ပြီး သော နည်းဖြင့် သာ လျှင်။ ဝေဒိ တဗ္ဗာ၊ သိအပ် ကျန်၏။ ။

သိလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ သည် ကား၊ ဝိပဿနာ အခြေအ
ဟူ၏။ ဝိပဿနာ ကား၊ ကိုယ်အားဖြင့် ငါးပါး၊ ငါးပါး ဟူသော် ကား။

ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတဂုဏဝိသုဒ္ဓိ၊ မဂ္ဂါမဂ္ဂ ဉာဏဒဿနဝိသုဒ္ဓိ၊
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၊ ဉာဏဒဿနဝိသုဒ္ဓိ၊ အားဖြင့်ငါးပါး။ ထိုငါး
ပါးတို့တွင် နာမ်ရုပ်ကို ဟုတ်သောအတိုင်း သိမြင်ချင်းသည် ဒိဋ္ဌိ
စင်ကြယ်ချင်းကြောင့်၊ ဒိဋ္ဌိဝိသုဒ္ဓိမည်၏။ ။

အကျိုးဖြစ်သော နာမ်ရုပ်၏ကြောင့် ပစ္စည်းကို သိမ်းဆည်း
ချင်းသည်၊ ယုံမှားကို လွန်မြောက်သဖြင့် စင်ကြယ်ချင်းကြောင့်၊ ကင်္ခါ
ဝိတဂုဏ ဝိသုဒ္ဓိမည်၏။ ။

မဂ်ဟုတ်သည်၊ မဂ်မဟုတ်သည်ကို သိမြင်ဆုံးဖြတ်သော
ဉာဏ်အမြင်စင်ကြယ်ချင်းကြောင့်၊ မဂ္ဂါ မဂ္ဂ ဉာဏဒဿန ဝိသုဒ္ဓိ
မည်၏။ ။

ကျင့်သော ဉာဏ်အမြင်စင်ကြယ်ချင်းကြောင့်၊ ပဋိပဒါဉာ
ဏဒဿန ဝိသုဒ္ဓိ မည်၏။ ။

သိသော ဉာဏ်အမြင်စင်ကြယ်ချင်းကြောင့်၊ ဉာဏဒဿန
ဝိသုဒ္ဓိ မည်၏။ ။

ယံပန ဝုတ္တံ ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတဂုဏဝိသုဒ္ဓိ၊ မဂ္ဂါမဂ္ဂ ဉာ
ဏဒဿန ဝိသုဒ္ဓိ၊ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ၊ ဉာဏဒဿန ဝိ
သုဒ္ဓိတိ၊ ဣမာ ပစ္စ ဝိသုဒ္ဓိပေသာ သင်္ဂီရန္တိ၊ တတ္ထာနာမရူပါနံ ယာ
ထာဝဒဿနံ ဒိဋ္ဌိဝိသုဒ္ဓိနာမ။ ။

ဒိဋ္ဌိဝိသုဒ္ဓိ (ပ) သင်္ဂီရန္တိ၊ သင်္ဂီရံဟူ၍။ ယံပန ဝစနံ၊ အကြင်စ
ကားကို။ ဝုတ္တံ၊ ဆိုအပ်ပြီ။ ဒိဋ္ဌိဝိသုဒ္ဓိ၊ ဒိဋ္ဌိဝိသုဒ္ဓိလည်းတပါး။ ကင်္ခါဝိ
တဂုဏ ဝိသုဒ္ဓိ၊ ကင်္ခါဝိတဂုဏ ဝိသုဒ္ဓိလည်းတပါး။ မဂ္ဂါမဂ္ဂ ဉာဏဒ
ဿန ဝိသုဒ္ဓိ၊ မဂ္ဂါမဂ္ဂ ဉာဏဒဿန ဝိသုဒ္ဓိလည်းတပါး။ ပဋိပဒါဉာ
ဏဒဿန ဝိသုဒ္ဓိ၊ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိလည်းတပါး။ ဉာဏဒ
ဿန ဝိသုဒ္ဓိ၊ ဉာဏဒဿန ဝိသုဒ္ဓိလည်းတပါး။ ဣတိ၊ ဤသို့။ ဣမာ
ပစ္စ ဝိသုဒ္ဓိပေသာ၊ ဤဝိသုဒ္ဓိငါးပါးတို့သည်။ ဝိပဿနာယ၊ ဝိပဿနာ
၏။ သင်္ဂီရံ၊ ကိုယ်တည်း။ တတ္ထာ၊ ထိုငါးပါးတို့တွင်၊ နာမရူပါနံ၊ နာမ်
ရုပ်တို့ကို။ ယာထာဝဒဿနံ၊ ဟုတ်သောအတိုင်း သိမြင်ချင်းသည်။
ဒိဋ္ဌိဝိသုဒ္ဓိနာမ၊ ဒိဋ္ဌိဝိသုဒ္ဓိမည်၏။ ။

ထိုဒိဋ္ဌိဝိသုဒ္ဓိမည်သော နာမရူပပရိစ္ဆေဒဉာဏ်ကို ပြီးစေလို့
သော၊ သမထ ယာနိတ ယောဂီပုဂ္ဂိုလ်သည်။ ရှေးဦးစွာ နေဝသညာ
နာသညာယတန ဈာန်ကိုထား၍ ကြွင်းသော ရူပါဝစရ ဈာန်၊ အရူပါ
ဝစရ ဈာန်တို့တွင် တပါးတပါးသော ဈာန်မှထ၍ ပထဝီကသိုဏ်း
ဈာန်ဖြစ်အံ့၊ ဝိတက်အစရှိသော ဈာန်အင်္ဂါ၊ ဈာန်အင်္ဂါနှင့် ယှဉ်သော
ဈာန်သမ္ပယုတ်စိတ္တ၊ ပါဒိပထဝီကသိုဏ်း ဈာန်ကို လက္ခဏ၊ ဂုဿ၊ ပစ္စ၊
ပဋ္ဌာန်၊ ပဒဋ္ဌာန်၊ အားဖြင့် ၄ ပါး၊ ထို-၄ ပါးတို့တွင် ပထဝီဟူ၍ တက
ပထဝီကသိုဏ်း ဈာန်ပင်၊ ပစ္စ၊ ပဋ္ဌာန်အားဖြင့် သိမ်းဆည်းရှေ့တွက်အပ်၏။

သိမ်းဆည်းရေတွက်ပြီး၍ ထိုအလုံးစုံသော ပထဝီကသိုဏ်းများကို
ပထဝီပညာ ပထဝီကသိုဏ်း ပညာကရိမ်တိတ်ဒါရုံသို့ ရှေးရှု ညွှတ်သော
အားဖြင့် ညွှတ်သော အနက်ကြောင့် နာမ်ပညာ ပိုင်းခြားအပ်၏။ ဤသို့
ပိုင်းခြားချင်းသည်ကား၊ ထိုပညာနာဉာဏ်ဖြင့် ပိုင်းခြားသည် မဟုတ်
သေး၊ မိမိတို့ဟာ ဂိုယ ပညာဖြင့် ထိုပညာနာဉာဏ်အား ရှေးရှု ထင်
အောင် နာမ်ပိုင်းခြားပုံကို ပြစုံမျှသာတည်း။ "

တံသဗ္ဗဒေဝကုကာမေန သမထယာနိကေန ဝာဝ တပေတွာ နေဝ
သညာနာသညာယတနံ အဝသေသဂ္ဂပါရုပါဝစရုဇ္ဈာနာနံ အညတရ
တော ဝုဇ္ဈာယဝိတက္ကဒီနိ ဈာနင်္ဂါနိ တံသဗ္ဗယုတ္တကစမ္မာ လက္ခဏာ ဂု
သာဒိဝသေန ပရိဂ္ဂဟေတဗ္ဗာ ပရိဂ္ဂဟေတွာ သဗ္ဗမ္ပေတံ အာဂုဗ္ဗဏာသိ
မုခနမနတော နမနဋ္ဌေန နာမန္တိ ဝဝတ္ထပေတဗ္ဗံ။ "

တံ၊ ထိုနာမရူပပရိစ္ဆေဒဉာဏ်ကို။ သမ္မိဒေဝကုကာမေန၊ ပြီးစေလိုသော
သမထယာနိကေန၊ သမထယာနိကယောဂီပုဂ္ဂိုလ်သည်။ တာဝ၊ ရှေးဦးစွာ
နေဝသညာနာသညာယတနံ၊ နေဝသညာနာသညာယတနံ ဈာန်ကို။ ထ
ပေတွာ၊ ထား၍။ အဝသေသဂ္ဂပါရုပါဝစရုဇ္ဈာနာနံ၊ ကြွင်းသောရူပါဝစရု
ဈာန်၊ အရူပါဝစရုဈာန်တို့တွင်၊ အညတရတော၊ တပါးတပါးသော ဈာန်မှ
ဝုဇ္ဈာယ၊ ထ၍။ ဝိတက္ကဒီနိ၊ ဝိတက်အစရှိကုန်သော။ ဈာနင်္ဂါနိ၊ ဈာန်အင်္ဂ
တို့ကို။ တံသဗ္ဗယုတ္တကစမ္မာ၊ ထိုဈာန်အင်္ဂါနှင့် ယှဉ်သော ဈာနသဗ္ဗယုတ်
စိတ္တ၊ ပြီးပထဝီကသိုဏ်းများတရားတို့ကို။ လက္ခဏာ ဂုသာဒိဝသေန၊ လ
က္ခဏာ ဂုသု၊ အစရှိသော အလှိုအားဖြင့်။ ပရိဂ္ဂဟေတဗ္ဗာ၊ သိမ်းဆည်းရေတွက်
အပ်ကုန်၏။ ပရိဂ္ဂဟေတွာ၊ သိမ်းဆည်းရေတွက်ပြီး၍။ သဗ္ဗံပိ၊ အလုံးစုံ
လည်းဖြစ်သော။ ဝေဝံ ဈာနံ၊ ထိုပထဝီကသိုဏ်းများကို။ အာဂုဗ္ဗဏာသိ
မုခနမနတော၊ အာဂုသို့ ရှေးရှု ညွှတ်သော အားဖြင့်။ နမနဋ္ဌေန၊ ညွှတ်သော
အနက်ကြောင့်။ နာမန္တိ၊ နာမ်ပညာ။ ဝဝတ္ထပေတဗ္ဗံ၊ ပိုင်းခြားအပ်၏။ "

ထိုသို့ နာမ်ကို ပိုင်းခြားပုံကို ပြပြီးသည် ဖြစ်နောက် မှ။ ဥပမာမည်
သည်ကား၊ ပောဏ်ကျားသည် အိမ်တွင်း၌ မြေကို မြင်၍။ ထိုမြေ ဖြစ်နောက်
သို့ အစဉ်လိုက် သည်ရှိသော်၊ ထိုမြေ ဖြစ်နေရာကို မြင်သလို၊ ထိုအတိုင်း
ပောဂီသည်လည်း၊ ထိုပထဝီကသိုဏ်းများ နာမ်ကို ဆင်ခြင်သည်ရှိ
သော်၊ ထိုပထဝီကသိုဏ်းများ နာမ်သည် အဘယ်ကို မှီ၍ ဖြစ်လေသနည်း
ပုဂ္ဂရာသည်ရှိသော်၊ ထိုပထဝီကသိုဏ်းများ နာမ်၏ မှီရာ ဖြစ်သောဟ
ဒယရုပ်ကို မြင်၏။ မြင်ချင်းကြောင့်၊ ဟဒယရုပ်လည်း တပါး၊ ထိုဟဒ
ယရုပ်၏ မှီရာ ဖြစ်သော မဟာဘူတက-၄-ပါး၊ မဟာဘူတကို မှီသော
ကြွင်းသော ဥပါဒါရုပ်က-၅-ပါး၊ ဤသို့၊ ဟဒယဒယကရုပ်ကို၊ လက္ခဏာ ဂုသု
ပစ္စုပဋ္ဌာန်၊ ပဋ္ဌာန်အားဖြင့် ၄-ပါးတို့တွင်၊ မနောကြည်တက၊ ဟဒယရုပ်
ပု၊ ပစ္စုပဋ္ဌာန်အားဖြင့်၊ သိမ်းဆည်းရေတွက်၏။ ရေတွက်ပြီး၍၊ ထိုယော
ဂီသည်၊ ထိုအလုံးစုံသောရုပ်ကို၊ ကြည့်သဖြင့် ဘေကန်ပြန်ချင်းကြောင့်

ရုပ်ပုံပိုင်းခြား၏ကျင့်သို့ပိုင်းခြားချင်းသည်လည်း။ ဝိပဿနာဉာဏ်ဖြင့်ပိုင်းခြားသည်မဟုတ်သေး။ ပါဠိဟာရိယပညာဖြင့်ဝိပဿနာဉာဏ်အားရှေးရှုထင်အောင်၊ ရုပ်ပိုင်းခြားပုံကို ဖြစ်မျှသာတည်း။

တတော၊ ယထာနာမပုဂ္ဂိုသော အန္တောဂေဟောသပ္ပံဒိဿာ ဝံ၊ အနုဗန္ဓိဥပပရိက္ခန္တော ကုဒ်နာမံ ကိန္နိဿာယ ပဝတ္တတိတိ ပရိယေသမာနော တဿ နိဿံယံ ဟဒယဂူပံ ပဿတိ၊ တတော ဟဒယဂူပဿ နိဿာယ ဘူတာနိ ဘူတာနိ သိတာနိ စ သေသု ပါဒါယ ရူပါနိ တိရူပပရိက္ခန္တံ၊ သော သဗ္ဗဓမ္မေ တိရူပနုတော ဂူပန္တိ ဝဝတ္တ ပေဝနိ။

တတော၊ ထိုနောင်မှ။ ယထာနာမပုဂ္ဂပမာမည်သည်ကား။ ပုဂ္ဂိုသော၊ ယောက်ျားသည်။ အန္တောဂေဟော၊ အိမ်တွင်း၌။ သပ္ပံ၊ မြေကို။ ဒိဿာ၊ မြင်၍။ တံ၊ ထိုမြေနှောက်သို့။ အနုဗန္ဓိမာနော၊ အစဉ်လိုက်သည်ရှိသော်။ တဿ၊ ထိုမြေ၏။ အာသယံ၊ နေရာကို။ ပဿတိယထာ၊ မြင်သကဲ့သို့။ ဝေဝေဝ၊ ကျအတူသာလျှင်။ အယမ္ဗိယောဂါဝစရော၊ ကျယောဂီသည်လည်း။ ဝံနာမံ၊ ထိုပထဝီကသိုက်ကား။ ချာနံနာမံကို။ ဥပပရိက္ခန္တော၊ ဆင်ခြင်သည်ရှိသော်။ ကုဒ်နာမံ၊ ကျပ်ပထဝီကသိုက်ကား။ ချာနံနာမံသည်။ ကိ၊ အဘယ်ကို။ နိဿာယ၊ မြေ၍။ ပဝတ္တတိ၊ ဖြစ်လေသည်။ ကုဒ်၊ ကျင့်သို့။ ပရိယေသမာနော၊ ရှာသည်ရှိသော်။ တဿ၊ ထိုပထဝီကသိုက်ကား။ ချာနံနာမံ၏။ နိဿယံ၊ မြေရာဖြစ်သော။ ဟဒယဂူပံ၊ ဟဒယရုပ်ကို။ ပဿတိ၊ မြင်၏။ တတော၊ ထိုသို့မြင်ချင်းကြောင့်။ ဟဒယဂူပံ၊ ဟဒယရုပ်ကလည်း တပါး။ အဿ၊ ထိုဟဒယရုပ်၏။ နိဿယဘူတာနိ၊ မြေရာမဟာဘူတက-၄-ပါး။ ဘူတာနိ သိတာနိ စ သေသု ပါဒါယ ရူပါနိ၊ မဟာဘူတကို မြေသောကြွင်းသော ဥပါဒါရုပ်က-၅-ပါး။ ကုတိ၊ ကျင့်သို့။ ဟဒယဒသကံ၊ ဟဒယဒသကဖြစ်သော။ ရူပံ၊ ရုပ်ကို။ လက္ခဏဂုဿဒိဝသေန၊ လက္ခဏ၊ ဂုဿ၊ အစရှိသော အလှိုဒအားဖြင့်။ ပရိက္ခန္တံ၊ သိမ်းဆည်းရေတွက်၏။ သော၊ ထိုယောဂီသည်။ သဗ္ဗဓမ္မိ၊ အလုံးစုံလည်းဖြစ်သော။ ဧတံရူပံ၊ ထိုရုပ်ကို။ ရူပနုတော၊ ကြည်သဖြင့်ဘောက်ပြန်ချင်းကြောင့်။ ရူပန္တိ၊ ရုပ်ဟူ။ ဝဝတ္တ ပေဝတိ၊ ပိုင်းခြား၏။

ထိုသို့ ပါဠိဟာရိယပညာဖြင့် ဝိပဿနာဉာဏ်အားရှေးရှုထင်အောင် နာမ်ပိုင်းခြားပုံ၊ ရုပ်ပိုင်းခြားပုံ၊ အစုံကို ဆောင်၍ ဖြစ်ပြီးသည်၏နောက်မှ၊ ယောဂီက၊ နာမ်ရုပ်ကို ပိုင်းခြား၏။ ပိုင်းခြားပုံကား ပထဝီဟူ၍ သောခက၊ မနောကလည်း ကြည်ပထဝီကသိုက်ကား ပဋိဘာဂနိမိတ်ကလည်း ထင်ပထဝီဟူ- မနောဝိညာဏ်ကလည်း ၍၊ ဖဿကလည်း တွေ့၊ ဝေဒနာကလည်း ခံစား၊ ဝါးပါးစုံပေါင်းဆုံမိတာကို ပထဝီဟူ၍ တယ်ဆိုရာ၍ သောခက၊ မနောကြည်တာက ရူပါပထဝီကသိုက်ကား ပဋိဘာဂနိမိတ်ထင်တာက ပညတ်မရေတွက်အပ်ပထဝီဟူ၍ တာ၊ တွေ့တာ၊ ခံစားတာက နာမ်ကျ်ကား

ရုပ်၊ ကျွန်း၊ နား၊ မဆိုင်သော်လည်း ဆိုသလို၊ ပထဝီပုဂ္ဂိုလ် သောခဏ၊ မြေ
ကြည်တာက၊ ရုပ်အာပိုင်း၊ အခြား၊ ပထဝီပုဂ္ဂိုလ်၊ နား၊ အာပိုင်း၊ အ
ခြား၊ ကျသို့ ယောဂီ၊ ဝါ၊ ဝါ၊ ဝါ၊ ရုပ်အာပိုင်း၊ အခြား၊ နား၊ အာပိုင်း၊ အခြား
ထင်ချင်း၊ သည်၊ နား၊ ရုပ်ကို ဖိုင်း၊ ခြား၊ သည်၊ မည်၊ ဖြစ်။ " "
တတော၊ နမနံ၊ လက္ခဏံ၊ နား၊ ရုပ်ပုဂ္ဂိုလ်၊ သင်္ခေပတော၊ နား
မရုပ် ၀၀၅၅ ပေဝဟိ။ " "
တံ၊ တော၊ ထို၊ နောင်မှ။ နမနံ၊ လက္ခဏံ၊ ဝါ၊ သော၊ သဘော၊ လက္ခဏာ။

က။ နား၊ နား။ ရုပ်ပုဂ္ဂိုလ်၊ သော၊ ကပြန်၊ သော၊ သဘော၊ လက္ခဏာ။
ရုပ်၊ ရုပ်။ ကျသို့။ သင်္ခေပတော၊ အကျဉ်း၊ အား၊ ဖြစ်။ နား၊ ရုပ်၊ နား။
ရုပ်ကို။ ၀၀၅၅ ပေဝဟိ။ ဖိုင်း၊ ခြား၊ ဖြစ်။ " "

ယောဂီကား နှစ်ယောက်၊ သမထယာနိက ယောဂီတယောက်၊ သို့
ဝိပဿနာယာနိက ယောဂီတယောက်၊ ထိုနှစ်ယောက်တို့တွင်၊ သမထ
ယာနိက ယောဂီသည်၊ စိတ္တဝိသုဒ္ဓိမှ ဝိပဿနာသို့ ကူး၍၊ ရှေးဦးအစပဌ
နားရုပ်ကို ဖိုင်း၊ ခြား၊ ဖြစ်၊ ရှေးဦးအစပဌ မနားရုပ်ကို တကြိမ် ဖိုင်း၊ ခြား
ပြီးသည်မှ နောက်သို့ ဝိပဿနာယာနိက ယောဂီနှင့်သာ တူ၏။ အထူး
မရှိ။ " သို့ ဝိပဿနာယာနိက ယောဂီသည်လည်း၊ သီလဝိသုဒ္ဓိမှ ဝိ
ပဿနာသို့ ကူး၍ နားရုပ်ကို ဖိုင်း၊ ခြား၊ ဖြစ်၊ ထိုသို့ ဝိပဿနာယာနိက
ယောဂီသည်လည်း နှစ်ယောက်တို့ကို ခြုံ ယောဂီတယောက်၊ မုဒိခြုံ
ယောဂီတယောက်၊ ထိုနှစ်ယောက်တို့တွင်၊ သီလဝိသုဒ္ဓိ ယောဂီသည် ရုပ်
ကို ပေါင်း၍၊ နားကို ပေါင်း၍၊ နားရုပ်ကို ဖိုင်း၊ ခြား၊ ဖြစ်၊ ဖိုင်း၊ ခြား၊ ပုံကား

မြင်သောခဏ၊ မျက်စိကလည်း ကြည့်၊ အဆင်းကလည်း ထင်၊ စင်
ဝိညာဏ်ကလည်း မြင်၊ ဖဿကလည်း တွေ့၊ ဝေဒနာကလည်း ခံစား၊ ငါး
ပါးစုံ ပေါင်း ဆုံမိတာကို မြင်တယ်ဆိုရ။ " မြင်သောခဏ၊ မျက်စိကြည့်
တာက- စက္ခုဒသက၊ ၄-ပါး သောမဟာဘူတံ၊ ဥပါဒါရုပ်တစ်ခု၊ အဆင်း
ထင်တာက- ရူပဒေသက၊ ၄-ပါး သောမဟာဘူတံ၊ ဥပါဒါရုပ်တစ်ခု၊ မြင်
တာက- စိတ်၊ တွေ့တာ၊ ခံစားတာက၊ စေတသိက်၊ စိတ်၊ စေတသိက်ကတစ်ခု။

ကြားသောခဏ၊ နားကလည်း ကြည့်၊ အသံကလည်း ထင်၊ သောတ
ဝိညာဏ်ကလည်း ကြား၊ ဖဿကလည်း တွေ့၊ ဝေဒနာကလည်း ခံစား၊ ငါး
စုံ ပေါင်း ဆုံမိတာကို ကြားတယ်ဆိုရ။ " ကြားသောခဏ၊ နားကြည့်တာ
က- သောတဒသက၊ ၄-ပါး သောမဟာဘူတံ၊ ဥပါဒါရုပ်တစ်ခု၊ အသံထင်
တာက- သဒ္ဓံနဝက၊ ၄-ပါး သောမဟာဘူတံ၊ ဥပါဒါရုပ်တစ်ခု၊ ကြားတာ
ကစိတ်၊ တွေ့တာ၊ ခံစားတာက၊ စေတသိက်၊ စိတ်၊ စေတသိက်ကတစ်ခု။

နံသောခဏ၊ နှာကလည်း ကြည့်၊ အနံ့ကလည်း ထင်၊ ယာနဝိညာဏ
ကလည်း နှံ၊ ဖဿကလည်း တွေ့၊ ဝေဒနာကလည်း ခံစား၊ ငါးပါးစုံ ပေါင်း
ဆုံမိတာကို နှံတယ်ဆိုရ။ " နံသောခဏ၊ နှာကြည့်တာက- ယာနံ

ဒသက၊ ၄-ပါး သောမဟာဘူတ ဥပါဒါရုပ်တရား အနုထင်တာက-ကန္တအဋ္ဌ
က၊ ၄-ပါး သောမဟာဘူတ ဥပါဒါရုပ်တရား နိကာက-စိတ်၊ တွေ့တာ၊ ခံစား
တာက၊ စေတသိက်၊ စိတ်၊ စေတသိက်ကတရား။

စားသောခဏ၊ ဣာကလည်း ကြည့်၊ အရသာကလည်း ထင်၊ ခိုဝှါ
ဝိညာဏ်ကလည်း စား၊ ဖဿကလည်း တွေ့၊ ဝေဒနာကလည်း ခံစား၊ ငါး
ပါး စုံပေါင်း ဆုံမိတာကို စားတယ်ဆိုရ။ "စားသောခဏ၊ ဣာကြည့်
တာက-ရသအဋ္ဌက၊ ၄-ပါး သောမဟာဘူတ ဥပါဒါရုပ်တရား အရသာထင်
စိတ်၊ တွေ့တာ၊ ခံစားတာက၊ စေတသိက်၊ စိတ်၊ စေတသိက်ကတရား။"

ထိသောခဏ၊ ကိုယ်ကလည်း ကြည့်၊ အတွေ့ကလည်း ထင်၊ ကံယ
ဝိညာဏ်ကလည်း သိ၊ ဖဿကလည်း တွေ့၊ ဝေဒနာကလည်း ခံစား၊ ငါးပါး
စုံပေါင်း ဆုံမိတာကို ထိတယ်ဆိုရ။ "ထိသောခဏ၊ ကိုယ်ကြည့်တာက
ကာယဒသက၊ ၄-ပါး သောမဟာဘူတ ဥပါဒါရုပ်တရား အတွေ့ထင်တာက-
ဖေါဋ္ဌဗ္ဗအဋ္ဌက၊ ၄-ပါး သောမဟာဘူတ ဥပါဒါရုပ်တရား ထိတာက-စိတ်၊
တွေ့တာ၊ ခံစားတာက၊ စေတသိက်၊ စိတ်၊ စေတသိက်ကတရား။"

ကွေးသောခဏ၊ မနောကလည်း ကြည့်၊ ကွေးသောသဘောကလည်း
ထင်၊ မနောဝိညာဏ်ကလည်း သိ၊ ဖဿကလည်း တွေ့၊ ဝေဒနာကလည်း
ခံစား၊ ငါးပါး စုံပေါင်း ဆုံမိတာကို ကွေးတယ်ဆိုရ။ "ကွေးသော
ခဏ၊ မနောကြည့်တာက-ဟဒယဒသက၊ ၄-ပါး သောမဟာဘူတ
ဥပါဒါရုပ်တရား ကွေးသောသဘောထင်တာက-ကာယဝိညာဋ္ဌာနိဝက၊
၄-ပါး သောမဟာဘူတ ဥပါဒါရုပ်တရား သိတာက-စိတ်၊ တွေ့တာ၊
ခံစားတာက၊ စေတသိက်၊ စိတ်၊ စေတသိက်ကတရား။"

ဣသ္မိသောနည်းဖြင့် ရေတွက်၍ မကုန်နိုင်သော၊ ၄-ပါး သော
မဟာဘူတ ဥပါဒါရုပ်အစုံစုံကို ရုပ်တရားလည်း သို့ပေါင်း၍ အလုံးစုံ
သောရုပ်သည် အကျဉ်းအားဖြင့်၊ ဣအတ္တဘောဋ္ဌရုပ်မည်၏။ ဣသ္မိ
သိမ်းဆည်းရေတွက်၍ ထိုအတူ ရေတွက်၍ မကုန်နိုင်သော-စိတ်၊ စေ
တသိက်အစုံစုံကို နာမ်တရားလည်း သို့ပေါင်း၍ အလုံးစုံသောစိတ်၊
စေတသိက်သည် အကျဉ်းအားဖြင့်၊ ဣအတ္တဘောဋ္ဌနာမ်မည်၏။
ဣသ္မိသိမ်းဆည်းရေတွက်၍ ဣအတ္တဘောဋ္ဌညွတ်သောသဘော
လက္ခဏာက-နာမ်ဘောကပြန်သောသဘောလက္ခဏာက-ရုပ်

ဟု အကျဉ်းအားဖြင့် နာမ်ရုပ်ကို ပိုင်းခြား၏။ "။
အပရောယံ ကိစ္ဆိ ဣပံ သဗ္ဗံ စက္ကာရီ မဟာဘူတာနိ စတုန္တံ
ဣ မဟာဘူတာနိ ဥပါဒါယ ဣပန္တံ
ဘာဝေ ဣပံ ပရိဂ္ဂဟေတွာ တထာ မနာယတနန္တေဝ မဗ္ဗာယတ
နေကဒေသန္တ နာမန္တံ ပရိဂ္ဂဟေတွာ ဣတိ ဣဒန္တ နာမံ ဣဒန္တရုပ်
ဣဒံ ဝုစ္ဆတိ နာမရူပန္တံ သင်္ခေပဘော နာမရူပံ ဝတ္ထုပေတိ။"

အပရောတိယောကံသောတိက္ခိန္ဒြေယောဂီယံ။ သဗ္ဗံအလုံးစုံ။
 စက္ကာရိမဟာဘူတာနိဂ-ပါးသောမဟာဘူတာ။ စတုန္ဒြေမဟာဘူတာ။
 ၄-ပါးသောမဟာဘူတာတို့၏သဗ္ဗံအလုံးစုံ။ ဥပါဒါယဂ္ဂပံ၊ ဥပါဒါရူပံ။
 ကုတိဇေ၊ ဣသိ။ ယံကိန္တိဂ္ဂပံအလုံးစုံသောရူပံ။ သံခိတ္တေနဝ၊ အကျဉ်း
 အားဖြင့်သာလျှင်။ ကုမဿိ၊ အတ္တဘာဝေ၊ ဣအတ္တဘောဋီ။ ရူပံ၊ ရူပံမည်၏။
 ကုတိ၊ ဣသိ။ ပရိဂ္ဂဟေတွာ၊ သိမ်းဆည်းရေတွက်၍။ တထာ၊ ထိုအတူ။ သဗ္ဗံ
 အလုံးစုံ။ မနာယတနန္တေဝ၊ မနာယတနကလည်းစိတ်။ သဗ္ဗံအလုံးစုံ။ မဗ္ဗာ
 ယတနေကဒေသန္တ၊ မဗ္ဗာယတနတစိတ်ကလည်းစေတသိကံ။ ကုတိဇေ၊
 ဣသိ။ ယံကိန္တိစိတ္တစေတသိကံအလုံးစုံသောစိတ်၊ စေတသိကံသည်။ သံ
 ခိတ္တေနဝ၊ အကျဉ်းအားဖြင့်သာလျှင်။ ကုမဿိ၊ အတ္တဘာဝေ၊ ဣအတ္တ
 ဘောဋီ။ နာမံနာမ်မည်၏။ ကုတိ၊ ဣသိ။ ပရိဂ္ဂဟေတွာ၊ သိမ်းဆည်းရေ
 တွက်၍။ ကုတိကုမဿိ၊ အတ္တဘာဝေ၊ ဣအတ္တဘောဋီ။ ကုဒန္တနံမနလက္ခဏ
 ဣညွတ်သောသဘောလက္ခဏာက။ နာမံနာမ်။ ကုဒန္တရူပနံလက္ခဏံ၊ ဣ
 ဘောကံပြန်သောသဘောလက္ခဏာက။ ရူပံ၊ ရူပံ။ ကုဒံ၊ ဣသိ။ ညွတ်သော
 သဘောလက္ခဏာ၊ ဘောကံပြန်သောသဘောလက္ခဏာအစုံကို။ နာမ
 ရူပန္တိ၊ နာမ်ရူပအစုံပဉ္စ။ ဝုစ္ဆတိ၊ ဆိုအပ်၏။ ကုတိ၊ ဣသိ။ သဒေပတော၊
 အကျဉ်းအားဖြင့်။ နာမရူပံ၊ နာမ်ရူပကို။ ဝဝတ္ထပေတိ၊ ပိုင်းခြား၏။
 ဣသိ၊ ရူပကိုပေါင်း၍၊ နာမ်ကိုပေါင်း၍၊ နာမ်ရူပကိုပိုင်းခြားချင်း
 သညာတိက္ခိန္ဒြေယောဂီအားသာ၊ နာမ်ရူပထင်၏။ မုဒိန္ဒြေယောဂီအာ
 ကား၊ ရူပသာထင်၏။ နာမ်မထင်၊ မထင်ပုံကား။ ။ ဝဉ္စိထိုသိမ်းဆည်း
 သောအကြောင်းဖြင့်၊ ကွေးသောခဏ၊ ကွေး-ကွေးတယ်ပခုအမှတ်
 ပြုသဖြင့်၊ ကွေးသောသဘောရူပသာထင်၏။ နာမ်မထင်၊ အဘယ
 ကြောင့်မထင်သနည်း၊ ကွေးတာတခုတည်း၍၊ အစအဆုံးကောင်းစွာ
 ပြောင်းရွေ့သဖြင့်လည်း၊ တရွေ့ရွေ့မထင်၊ အလေ့အလာမတွင်၊
 ဉာဏ်အမြင်စင်ကြယ်အောင်၊ ရူပကိုသုခသင်ရှင်းလင်းသဖြင့်
 လည်း၊ တရွေ့၊ တလျှပ်လျှပ်၊ တဆွေဆွေ၊ တခုနဲ့တခု၊ အာရုံပြုသော
 နာမ်အစဉ်သိမ်းမွေ့သောကြောင့်၊ အလှိုလှိုနာမ်မထင်။ ။
 သစေပနဿ တေနတေန မုခေန ရူပံ ပရိဂ္ဂဟေတွာ အရူပ
 ပရိဂ္ဂက္ခတော သုခုမတ္တာ အရူပံ နံဥပဋ္ဌာတိ။ ။
 တေနတေန မုခေန၊ ထိုထိုသိမ်းဆည်းသောအကြောင်းဖြင့်၊
 ရူပံ၊ ရူပကို။ ပရိဂ္ဂဟေတွာ၊ သိမ်းဆည်းရေတွက်၍။ အရူပံ၊ နာမ်ကို
 ပရိဂ္ဂက္ခတော၊ သိမ်းဆည်းသော။ အဿ ကုမဿ ယောဂီနော၊ ဣမ
 ဒိန္ဒြေယောဂီအား။ သုခုမတ္တာ၊ သိမ်းမွေ့သညာ၏အဖြစ်ကြောင့်၊ အရူ
 နာမ်သည်။ သစေပနံ နံဥပဋ္ဌာတိ၊ အကယ်၍မထင်သည်ဖြစ်အံ့။ ။
 ဣသိ၊ ရူပသာထင်၍ နာမ်မထင်သည်ရှိသော်၊ သုခုသံ၊ မဂ်
 မည်မပုတ်အား ထုတ်သော်လည်း မဖြစ်တော်ပြီ။ နာမံ၊ နာမံ။

မူ၍၊ ထင်သောစုပုံကိုပင်လျှင်အပန်တလဲလဲသုံးသံပါ-နှလုံးသွင်း-
 သိမ်းဆည်း-ပိုင်းခြား-အလေ့အလာများသဖြင့်၊ မိုင်းခြားသော်၊ နာမ်
 သာအခြင်းအရာအားဖြင့်၊ ကွေးသောခဏ၊ ကွေး-ကွေးသံသံပခု-အ
 မှတ်ပြုသဖြင့်၊ ကွေးသောသဘောစုပုံလည်းထင်၏၊ ကွေးဘာတခု
 တည်းခွဲ၊ အစအဆုံးကောင်းစွာပြောင်းရွှေ့သဖြင့်၊ တရွေ့ရွေ့လည်း
 ထင်၏၊ အလေ့အလာလည်းတွင်၏၊ ဉာဏ်အမြင်စင်ကြယ်အောင်
 စုပုံကိုသုခသင်ရှင်းလင်းသဖြင့်၊ ပိုးရွက်ဆိတ်ဆွားသလို၊ တရွေ့၊ တ
 လျှပ်လျှပ်၊ ချသွားသလို၊ တရွေ့၊ တလျှပ်လျှပ်၊ ပခုအုံလို့၊ တဆွေ-
 ဆွေ၊ တခုန်ခုန်၊ ပျားအုံလို့၊ တဆွေဆွေ၊ တခုန်ခုန်၊ ကျသို့၊ တရွေ့၊ တ
 လျှပ်လျှပ်၊ တဆွေဆွေ၊ တခုန်ခုန်၊ အာရုံပြုသောနာမ်အစဉ်အလိုလို
 ထင်၏။ ။

တေန ခုရုနီကွေပံ အကတွာ ဂူပမေဝ ပုနပျုနံ သမ္မသိတဗ္ဗံ၊ မနသိ
 ကာတဗ္ဗံ၊ ပရိဂ္ဂဟေတဗ္ဗံ၊ ဝဝတ္ထပေတဗ္ဗံ၊ ယထာ ယထာ ဟိသ ဂူပံ သုဝိ
 က္ကာလိတံ၊ ဟောတိ၊ နိဇ္ဇတံ၊ သုပရိသုဒ္ဓိံ၊ တထာ တထာ တဒါရုမ္မဏာ အဂ္ဂ
 ပဓမ္မာ၊ သယမေဝ ပါကဋာဟောန္တိ။ ။

တေန ယောဂိနာ၊ ထိုယောဂိသည်။ ခုရုနီကွေပံ၊ ဝန်ချချင်းကို။
 အကတွာ၊ မပြုမူ၍။ ဂူပမေဝ၊ စုပုံကိုသာလျှင်။ ပုနပျုနံ၊ အပန်တလဲလဲ။
 သမ္မသိတဗ္ဗံ၊ သုံးသံပါအပ်၏။ မနသိကာတဗ္ဗံ၊ နှလုံးသွင်းအပ်၏။
 ပရိဂ္ဂဟေတဗ္ဗံ၊ သိမ်းဆည်း အပ်၏။ ဝဝတ္ထပေတဗ္ဗံ၊ ပိုင်းခြားအပ်
 ၍။ ယထာယထာ ယေနယေန အာကာရေန၊ အကြင်အကြင်ပြောင်း
 ရွှေ့သောအခြင်းအရာအားဖြင့်၊ အသမ္မာသယောဂိနော၊ ကျယောဂီ
 အား။ ဂူပံ၊ စုပုံသည်။ သုဝိက္ကာလိတံ၊ ကောင်းစွာပြောင်းရွှေ့အပ်သည်။
 ဟောတိ၊ ပြစ်၏။ နိဇ္ဇတံ၊ ရှုပ်ထွေးချင်းမရှိ။ သုပရိသုဒ္ဓိံ၊ ကောင်းစွာ
 စင်ကြယ်၏။ တထာတထာ တေန တေန အာကာရေန၊ ထိုထိုပြောင်း
 ရွှေ့သောအခြင်းအရာအားဖြင့်။ တဒါရုမ္မဏာ၊ ထိုပြောင်းရွှေ့သောအ
 ခြင်းအရာကို အာရုံပြုကုန်သော။ အဂ္ဂပဓမ္မာ၊ နာမ်တရားတို့သည်။
 သယမေဝ၊ အလိုလိုသာလျှင်။ ပါကဋာ၊ ထင်ကုန်သည်။ ဟောန္တိ၊
 ပြစ်ကုန်၏။ ။

ဥပမာကား၊ မျက်စိအမြင်ရှိသောယောက်ျား၊ မစင်ကြယ်သော
 မှန်ခွံ မျက်နှာရှိပုံကို ကြည့်သည်ရှိသော်၊ မျက်နှာရှိပုံမထင်၊
 ထိုယောက်ျားသည်၊ မျက်နှာရှိပုံမထင်ပခုမှန်ကို မစွန့်မပစ်၊
 စင်စစ်သော်ကား၊ မှန်ကို အပန်တလဲလဲ ပွတ်တိုက်၏၊ ပွတ်တိုက်
 သော ယောက်ျားအား၊ မှန်စင်ကြယ်သည်ရှိသော်၊ မျက်နှာရှိပုံအ
 လိုလိုထင်သကဲ့သို့။ ။
 ယံထာဟိ စက္ခု မတော ပုဂ္ဂိသဿ အပရိသုဒ္ဓေ အဒါသေ မုခ

နိမိတ္တံ ဩလောကေန္တဿ နိမိတ္တံ န ပညာယတိ သော နိမိတ္တံ န ပညာ
 ယတိ တိ န အာဒါသံ ဆဋ္ဌေ တိ။ အထခေါ နံ ပုန်ပျံ နံ ပရိမန္တတိ။ ဝာဿ
 ပရိသုန္ဓေ အာဒါသေ နိမိတ္တံ ဝာဿမေဝ ပါကဋံ ပောတိ။ ။
 စက္ခုပတော၊ မျက်စိအမြင်ရှိသော။ ပုဂ္ဂိုလ်သော၊ ယောက်ျား၏။
 အပရိသုန္ဓေ၊ မစင်ကြယ်သော။ အာဒါသေ၊ မှန်၍။ မုခနံ နိမိတ္တံ၊ မျက်နှာ
 ရှိပုံကို။ ဩလောကေန္တဿ၊ ကြည့်စဉ်။ နိမိတ္တံ၊ မျက်နှာ ရှိပုံသည်။ နံ
 ပညာယံ တိ၊ မထင်။ သော၊ ထိုယောက်ျားသည်။ နိမိတ္တံ န ပညာယတိ တိ။
 မျက်နှာ ရှိပုံမထင်ဟူ။ အာဒါသံ၊ မှန်ကို။ နံ ဆဋ္ဌေ တိ၊ မစွန့်မပစ်။ အ
 ထုဒေါ၊ စင်စစ်သော်ကား။ နံ၊ ထိုမှန်ကို။ ပုန်ပျံ၊ အပန်တလဲလဲ။
 ပရိမန္တတိ၊ ပွတ်တိုက်၏။ တဿ၊ ထိုပွတ်တိုက်သော ယောက်ျားအ
 အာဒါသေ၊ မှန်သည်။ ပရိသုန္ဓေ၊ စင်ကြယ်သည်ရှိသော်။ နိမိတ္တံ၊ မျက်
 နှာ ရှိပုံသည်။ ဝာဿမေဝ၊ အလှိုလှိုသာလျှင်။ ပါကဋံ၊ ထင်သည်။
 ပောတိ၊ သတိ၊ ဖြစ်သကဲ့သို့။ ။

သို့အတူ၊ ရုပ်သာထင်၍ နာမ်မထင်သော ထိုပောဂီသည်။ ယ
 ခုဘဝ မင်္ဂု မည်မပုဂံ၊ အားထုတ်သော်လည်း မဖြစ်တော်ပြီ
 တန်ပြီပုဂံ ဝန်မချမှု၍ ထင်သော ရုပ်ကိုသာလျှင် အဖန်တလဲလဲသို့
 သပ်နှံလုံးဆွင်း သိမ်းဆည်း ပိုင်းခြား အလေ့အလာ များသဖြင့်၊ ပို
 ခြားသော နာမ်အစဉ်အလိုလို ထင်၏။ ထင်ပုံကား - အကြင်အကြင်
 ပြောင်းလွှဲသော အခြင်းအရာကို အာရုံပြုသော အားဖြင့်၊ ကွေးသောခ
 ကွေး - ကွေးတယ်ဟု အမှတ်ပြုသဖြင့်၊ ကွေးသော သဘောရုပ်လည်း ထ
 ၍ ကွေးတာတခုတည်း ခွဲအစအဆုံး ကောင်းစွာ ပြောင်းရွှေ့သဖြင့်၊ တ
 ရွေ့ရွေ့လည်း ထင်၏။ အလေ့အလာလည်း တွင်၏။ ဉာဏ်အမြင်စင်ကြယ်
 အောင်၊ ရုပ်ကို သုခသင်ရှင်းလင်းသဖြင့်၊ ပိုးမွက်ဆိတ်သွားသလို၊ တစ္ဆ
 တလျှပ်လျှပ်ချသွားသလို၊ တစ္ဆတလျှပ်လျှပ်၊ ပရုဆုံလှိုတဆွေဆွေ
 တခုနဲ့တခု၊ ပျားအုံလှို၊ တဆွေဆွေ တခုနဲ့တခု၊ ကျသို့၊ တစ္ဆတလျှပ်လျှပ်
 တဆွေဆွေ တခုနဲ့တခု၊ ထိုထိုပြောင်းလွှဲသော အခြင်းအရာကို အာရုံပြု
 သော အားဖြင့်၊ အာရုံပြုချင်း ဖြစ်ဆန့်ကျင်ဘက် ဖြစ်ကုန်သော၊ ကိစ္စ
 သာအညစ်အကြေးတို့သည်၊ စင်ကြယ်ကုန်၏။ ပွတ်တိုက်သဖြင့် စင်ကြယ်
 သော မှန်၏အထက်၌၊ မျက်နှာရှိပုံအလိုလို ထင်သကဲ့သို့၊ ထိုအတူ၊ ကော
 စွာပြောင်းရွှေ့သဖြင့်၊ စင်ကြယ်သော ရုပ်၏အထက်၌၊ တစ္ဆတလျှပ်လျှပ်
 တဆွေဆွေ တခုနဲ့တခု၊ အာရုံပြုသော စိတ်အစဉ်အလိုလို ထင်၏။ ။

ဝေမေဝ တေနံ သိက္ခန္တာရုနိ ကွေပံ အကတွာ ရူပမေဝ ပုန်ပျံ
 သမ္မသိတဗ္ဗံ၊ မနသိကာတဗ္ဗံ၊ ပရိဂ္ဂပောတဗ္ဗံ၊ ဝဝတ္ထုပေတဗ္ဗံ၊ ယထာ
 ယထာဟိ၊ သာ ရူပံ သုဝိက္ခာလိတံ ပောတိ။ နိဗ္ဗတံ သံပရိသုန္ဓိ၊ တ
 ထာတထာတပုစ္ဆနိက ကိလေသာ ပရိသုန္ဓိန္တိ၊ အာဒါသုပရိ မုခ
 နိမိတ္တံ တိ၊ ယစိတ္တံ ရူပပရိ သယမေဝ ပါကဋံ ပောတိ။ ။

ဝေမေဝ၊ ကျအတူသာလျှင်၊ တေနာဒိကျနာ၊ ထိုယောဂီရဟန်းသည်။
 စုရနိက္ခေပံဝန်ချချင်းကို၊ အကတော၊ မပြုမူ၍။ ရူပမေဝ၊ ရုပ်ကိုသာ
 လျှင်၊ ပုပ္ဖုပ္ဖုနံ၊ အပန်တလဲလဲ။ သမ္မုသိတဗ္ဗံ၊ သုံးသပ်အပ်၏။ မုပ္ဖုသိကာ
 တဗ္ဗံ၊ ပိုင်းခြားအပ်၏။ ဇာယာယထာယနယနအာကာရေန၊ အ
 ကြင်အကြင်ပြောင်းလွှဲသောအခြင်းအရာကိုအာရုံပြုသောအားဖြင့်။
 အာယုဗ္ဗေယောဂီနော၊ ကျ်ယောဂီအား။ ရူပံ၊ ရုပ်သည်။ သုဝိက္ခာ
 လိတံ၊ ကောင်းစွာပြောင်းလွှဲအပ်သည်။ ဟေကဝိ၊ ဖြစ်၏။ နိဗ္ဗိတံ၊ ရုပ်
 ထွေးချင်းမရှိ။ သုပရိသုဒ္ဓိ၊ ကောင်းစွာစင်ကြယ်၏။ ဘထာဝံ၊ ထာဝာ
 နတေနအာကာရေန၊ ထိုထိုပြောင်းလွှဲသောအခြင်းအရာကိုအာရုံပြု
 သောအားဖြင့်။ တပုဂ္ဂန္တကလိလေသာ၊ ထိုအာရုံပြုချင်း၏ဆန်ကျင်သက်
 ဖြစ်ကုန်သောကိလေသာအညစ်အကြေးတို့သည်။ ပရိသုဒ္ဓိန္တံ၊ စင်ကြယ်
 ကုန်၏။ အာဒါသုပရိ၊ မှန်၏အထက်၌။ မုခနိမိတ္တံ၊ မျက်နှာရိပ်အ
 လိုလိုထင်သကဲ့သို့။ စိတ္တံ၊ စိတ်သည်။ ရူပပရိ၊ ရုပ်၏အထက်၌။ သယ
 မေဝ၊ အလိုလိုသာလျှင်။ ပါကဋံ၊ ထင်သည်။ ဟေကဝိ၊ ဖြစ်၏။

ကျ်သို့၊ ကောင်းစွာရှင်းလင်းသုခံသင်၊ စင်ကြယ်သောရုပ်ကိုသိမ်း
 ဆည်းသော၊ ကျ်မုဒိန္ဒြေယောဂီအား။ နာမတရားတို့သည်။ ၃-ပါးသောအ
 ခြင်းအရာတို့ဖြင့်ထင်ကုန်၏။ ဖဿအလိုအားဖြင့်လည်းထင်ကုန်၏။ ဝေဒနာ
 အလိုအားဖြင့်လည်းထင်ကုန်၏။ ဝိညာဏ်အလိုအားဖြင့်လည်းထင်ကုန်၏။
 ထင်ပုံကား။ ကွေးသောခဏ၊ ကွေး-ကွေးတယ်ပခုအမှတ်ပြုသဖြင့်၊
 ကွေးသောသဘောရုပ်လည်းထင်၏။ ကွေးတကတခုတည်း၌၊ အစအဆုံး
 ကောင်းစွာပြောင်းရွှေ့သဖြင့်၊ တရွေ့ရွေ့လည်းထင်၏။ အလေ့အလာလည်း
 တွင်၏။ ဉာဏ်အမြင်စင်ကြယ်အောင်ရုပ်ကိုသုခံသင်ရှင်းလင်းသဖြင့်၊ တ
 စွတ္တတလျှပ်လျှပ်၊ တဆွေဆွေတခုနဲ့ခုနဲ့၊ အာရုံနှင့်တွေ့သောဖဿအလို
 အားဖြင့်လည်းနာမ်ထင်ကုန်၏။ တစွတ္တတလျှပ်လျှပ်၊ တဆွေဆွေတခုနဲ့
 ခုနဲ့၊ အာရုံကိုခံစားသော ဝေဒနာအလိုအားဖြင့်လည်းနာမ်ထင်ကုန်၏။
 တစွတ္တတလျှပ်လျှပ်၊ တဆွေဆွေတခုနဲ့ခုနဲ့၊ အာရုံပြုသောဝိညာဏ်အလို
 အားဖြင့်လည်းနာမ်ထင်ကုန်၏။

ဝေသုဝိသုဒ္ဓိရူပပရိဂ္ဂဟဿပနဿ အရူပဓမ္မာဝီဟကာရေပရိ
 ဥပဂ္ဂဟန္တိ ဖဿဝသေနဝါ ဝေဒနာဝသေနဝါ ဝိညာဏဝသေနဝါ။
 ဝေ၊ ကျ်သို့၊ သုဝိသုဒ္ဓိရူပပရိဂ္ဂဟဿ၊ ကောင်းစွာရှင်းလင်းသုခံသင်
 စင်ကြယ်သောရုပ်ကိုသိမ်းဆည်းသော။ အာယုဗ္ဗေယောဂီနော၊
 ကျ်မုဒိန္ဒြေယောဂီအားကား။ အရူပဓမ္မာ၊ နာမတရားတို့သည်။ ဝီဟကာ
 ရေပရိ၊ သုံးပါးသောအခြင်းအရာတို့ဖြင့်၊ ဥပဂ္ဂဟန္တိ၊ ထင်ကုန်၏။ ဖဿ
 ဝသေနဝါ၊ ဖဿအလိုအားဖြင့်လည်း။ ဥပဂ္ဂဟန္တိ၊ ထင်ကုန်၏။ ဝေဒနာဝ
 သေနဝါ၊ ဝေဒနာအလိုအားဖြင့်လည်း။ ဥပဂ္ဂဟန္တိ၊ ထင်ကုန်၏။ ဝိညာဏဝ
 သေနဝါ၊ ဝေဒနာအလိုအားဖြင့်လည်း။ ဥပဂ္ဂဟန္တိ၊ ထင်ကုန်၏။

သောနဝါ၊ ဝိညာဏ်အလို့အားဖြင့်လည်း။ ဥပဋ္ဌပာဏီ၊ ထင်ကြုန်၏။
 ကျသို့ကောင်းစွာရှင်းလင်းသုခသင်၊ စင်ကြယ်သောရုပ်ကို
 သိမ်းဆည်းသော၊ မှီခိုခြေယောဂီအားသာလျှင်၊ နာမ်တရားဝရှိသည်
 ၃-ပါးသောအခြင်းအရာတို့ဖြင့်အကြင်ကြောင့်ထင်ကြုန်၏။ ထို့ကြောင့်
 ကောင်းစွာရှင်းလင်းသုခသင်၊ စင်ကြယ်သောရုပ်ကိုသိမ်းဆည်းသော
 နည်းဖြင့်သာလျှင်၊ တစ္ဆေတလျှပ်လျှပ်၊ တစ္ဆေတလျှပ်လျှပ်၊ အာရုံနှင့်
 သောဗိညာဏ်အလို့အားဖြင့်လည်း၊ အလို့လို့ထင်သော၊ တစ္ဆေတလျှပ်လျှပ်၊
 တစ္ဆေတလျှပ်လျှပ်၊ အာရုံကိုခံစားသော စေဒနာအလို့အားဖြင့်လည်း
 အလို့လို့ထင်သော။ တစ္ဆေတလျှပ်လျှပ်၊ တစ္ဆေတလျှပ်လျှပ်၊ အာရုံဖြင့်
 သောဝိညာဏ်အလို့အားဖြင့်လည်း၊ အလို့လို့ထင်သော။ နာမ်ကိုသိမ်းဆည်း
 ချင်းငှါအားထုတ်အပ်၏။ ရုပ်မတက်၊ နာမ်သက်သက်သိမ်းဆည်းသော
 နည်းဖြင့်၊ အလို့လို့မထင်သောနာမ်ကို၊ သိမ်းဆည်းချင်းငှါအားထုတ်အပ်
 ယသ္မာစင်ေ သုဝိသုဒ္ဓိရူပပရိဂ္ဂဟသေဝ တဿ အရူပဓမ္မာ ဝတိ
 ဟကကရေပတိပါကဋာဟောန္တိ၊ တသ္မာသုဝိသုဒ္ဓိရူပပရိဂ္ဂဟေ နေဝ
 အရူပပရိဂ္ဂဟာယ ယောဂေါကာတဗ္ဗော၊ န ဣတရေန" ။

ယသ္မာစ၊ အကြင်ကြောင့်လည်း။ ဝေံ၊ ကျသို့။ သုဝိသုဒ္ဓိရူပပရိဂ္ဂဟ
 သာ၊ ကောင်းစွာရှင်းလင်းသုခသင်၊ စင်ကြယ်သောရုပ်ကိုသိမ်းဆည်း
 သော။ တဿ၊ တသေဝ ယောဂီနော၊ သို့မှီခိုခြေယောဂီအားသာလျှင်
 အရူပဓမ္မာ၊ နာမ်တရားဝရှိသည်။ ဝတိဟကကရေပတိ၊ ၃-ပါးသောအ
 ခြင်းအရာတို့ဖြင့်။ ပါကဋာ၊ ထင်ကြုန်သည်။ ဟောန္တိ၊ ဖြစ်ကြုန်၏။ တသ္မာ
 ထို့ကြောင့်။ သုဝိသုဒ္ဓိရူပပရိဂ္ဂဟေ နေဝ၊ ကောင်းစွာရှင်းလင်းသုခသင်၊
 စင်ကြယ်သောရုပ်ကိုသိမ်းဆည်းသောနည်းဖြင့်သာလျှင်၊ အရူပပရိဂ္ဂ
 ဟာယ၊ နာမ်ကိုသိမ်းဆည်းချင်းငှါ။ ယောဂေါ၊ အားထုတ်ချင်းကို။ ကာ
 တဗ္ဗော၊ ပြုအပ်၏။ ဣတရေန၊ ရုပ်မတက်၊ နာမ်သက်သက်သိမ်းဆည်း
 သောနည်းဖြင့်။ အရူပပရိဂ္ဂဟာယ၊ နာမ်ကိုသိမ်းဆည်းချင်းငှါ။
 ယောဂေါ၊ အားထုတ်ချင်းကို။ နကာတဗ္ဗော၊ မပြုအပ်။ ။

အကယ်၍ တကြိမ်ထင်သောရုပ်၊ နှစ်ကြိမ်ထင်သောရုပ်၊
 ပယ်၍၊ ရုပ်မတက်၊ နာမ်သက်သက်သိမ်းဆည်းသောနည်းဖြင့်၊ နာမ်
 သိမ်းဆည်းချင်းငှါ၊ အားထုတ်သည်ဖြစ်အံ့၊ ကမ္မဋ္ဌာန်းကျ၏။ ကျပုံက
 ကွေးသောခဏ၊ ကွေး-ကွေးတယ်ဟု အမှတ်မပြုသဖြင့်၊ ကွေးသော
 သဘောရုပ်လည်းမထင်ဘဲ၊ ကွေးတာတခုတည်း၌၊ အစအဆုံးက
 စွာမပြောင်းရွှေ့သဖြင့်၊ တရွေ့ရွေ့လည်းမထင်ဘဲ၊ အလေ့အလာလည်း
 မကွေ့ဘဲ၊ ဉာဏ်အမြင်စင်ကြယ်အောင်၊ ရုပ်ကိုမသုခသင်မရှင်းလင်း
 သဖြင့်၊ တစ္ဆေတလျှပ်လျှပ်၊ တစ္ဆေတလျှပ်လျှပ်၊ အာရုံဖြင့်သာလျှင်
 စဉ်အလို့လို့လည်းမထင်ဘဲ၊ မျှော်ရှောင်ရှမ်းဆုံးကြန်ကွေး၍၊ ရသောနာမ်
 ကိုသိမ်းဆည်းချင်းငှါအားထုတ်သောကြောင့်၊ ကမ္မဋ္ဌာန်းကျ၏။

ထိုအခါကမ္မဋ္ဌာန်းတိုးပွားခြင်း၊ စည်ပင်ခြင်း၊ ဖြန့်ပြောများဖြတ်ခြင်းသို့မ
 ရောက်။ "ကောင်းစွာရှင်းလင်းသတ်သင်စင်ကြယ်သောရုပ်ကိုသိမ်း
 ဆည်းသော အလိုအားဖြင့်ကား၊ တစ္ဆေတလျှပ်လျှပ်တစ္ဆေတစ္ဆေတစ်ချိန်အ
 ချိန်နှင့်တွေ့သောမသု အလိုအားဖြင့်လည်း အလိုလိုထင်သော၊ တစ္ဆေတလျှပ်
 လျှပ်တစ္ဆေတစ္ဆေတစ်ချိန်အာရုံကိုခံစားသောဝေဒနာအလိုအားဖြင့်လည်း
 အလိုလိုထင်သော၊ တစ္ဆေတလျှပ်လျှပ်တစ္ဆေတစ္ဆေတစ်ချိန်အာရုံဖြင့်သော
 ဝိညာဏ်အလိုအားဖြင့်လည်း အလိုလိုထင်သော၊ နာမ်ကိုသိမ်းဆည်းခြင်း
 ဌါနားထုတ်သော ယောဂီ၏ကမ္မဋ္ဌာန်းတိုးပွားခြင်း၊ စည်ပင်ခြင်း၊ ဖြန့်
 ပြောများဖြတ်ခြင်းသို့ ရောက်၏။"

သံစေတီ ဇေတဝသီဟိုက်ရုပ်ပုံပစ္စည်းတို့သုတိရုပ် ပဟာယအရုပ်
 ပရိဂ္ဂဟံ အာရဇ္ဈတိ၊ ကမ္မဋ္ဌာနတောပရိဟာယတိ၊ သုဝိသုဒ္ဓိရူပပရိဂ္ဂဟံ
 ဝသေနပန အရူပပရိဂ္ဂဟာယ ယောဂံ ကရောတော ကမ္မဋ္ဌာနံ ဝုဒ္ဓိံ ဝိဂ္ဂုဋ္ဌိံ
 ဝေပုဏ္ဏံ ပါပုဏ္ဏတိ။ "

သစေအကယ်၍။ ဇေတဝသီဟိုက်ရုပ်ပုံပစ္စည်း၊ တကြိမ်သောရုပ်တရားသည်။
 ဥပဋ္ဌိတေဝါ၊ ထင်သော်၎င်း။ နှိုသုရူပပစ္စည်း၊ နှစ်ကြိမ်သောရုပ်တရားတို့
 သည်။ ဥပဋ္ဌိတေဝိ၊ ထင်ကုန်သော်၎င်း။ ရုပ်၊ ထင်သောရုပ်ကို။ ပဟာယ၊
 ပယ်၍။ အရူပပရိဂ္ဂဟံ၊ နာမ်ကိုသိမ်းဆည်းခြင်းကို။ အာရဇ္ဈတိ၊ အားထုတ်
 သည်ဖြစ်အံ့။ ကမ္မဋ္ဌာနတော၊ ကမ္မဋ္ဌာန်းမှ။ ပရိဟာယတိ၊ ဆုတ်ယုတ်လျော့
 ကျ၏။ သုဝိသုဒ္ဓိရူပပရိဂ္ဂဟဝသေနပန၊ ကောင်းစွာရှင်းလင်းသတ်သင်စင်
 ကြယ်သောရုပ်ကိုသိမ်းဆည်းသော အလိုအားဖြင့်ကား။ အရူပပရိဂ္ဂဟာယ၊
 နာမ်ကိုသိမ်းဆည်းခြင်းငှါ။ ယောဂံ၊ အားထုတ်ခြင်းကို။ ကရောတော၊ ဖြု
 သောယောဂီ ၏။ ကမ္မဋ္ဌာနံ၊ ရုပ်ကမ္မဋ္ဌာန်း၊ နာမ်ကမ္မဋ္ဌာန်းသည်။ ဝုဒ္ဓိံ၊ တိုး
 ပွားခြင်းသို့။ ဝိဂ္ဂုဋ္ဌိံ၊ စည်ပင်ခြင်းသို့။ ဝေပုဏ္ဏံ၊ ဖြန့်ပြောများဖြတ်ခြင်းသို့။
 ပါပုဏ္ဏတိ၊ ရောက်၏။ "

ဤသို့တိုးပွားခြင်း၊ စည်ပင်ခြင်း၊ ဖြန့်ပြောများဖြတ်ခြင်းသို့ရော
 သော-ရုပ်ကမ္မဋ္ဌာန်း၊ နာမ်ကမ္မဋ္ဌာန်းနှင့်ပြည့်စုံသော ထိုယောဂီသည်။ တ
 ဓူဝံ တလျှပ်လျှပ်တစ္ဆေတစ္ဆေတစ်ချိန်အာရုံနှင့်တွေ့သောမသု အလို
 အားဖြင့်လည်း အလိုလိုထင်သော၊ တစ္ဆေတလျှပ်လျှပ်တစ္ဆေတစ္ဆေတစ်ချိန်
 ချိန်အာရုံကိုခံစားသောဝေဒနာအလိုအားဖြင့်လည်း အလိုလိုထင်သော၊
 တစ္ဆေတလျှပ်လျှပ်တစ္ဆေတစ္ဆေတစ်ချိန်အာရုံဖြင့်သောဝိညာဏ်အလို
 အားဖြင့်လည်း အလိုလိုထင်သော။ "ဤသို့တစ္ဆေတလျှပ်လျှပ်တစ္ဆေ
 တစ္ဆေတစ်ချိန်အာရုံဖြင့်သော နာမက္ခန္ဓာ-၄-ပါးက၊ နာမ်။ ထိုနာမက္ခန္ဓာ
 ၄-ပါးတို့၏၊ တစ္ဆေတလျှပ်လျှပ်တစ္ဆေတစ္ဆေတစ်ချိန်အာရုံဖြစ်၍ဖြစ်
 သော၊ ၄-ပါးသောမဟာဘူတဥပါဒါရုပ်က-ရုပ်ဟု၊ နာမ်ရုပ်ကိုဖိုင်းခြား
 ၏။ "ထိုအတူ၊ ဇာတ်-၁၀-ပါးတို့တွင်၊ တစ္ဆေတလျှပ်လျှပ်တစ္ဆေတစ္ဆေ
 တစ်ချိန်အာရုံဖြင့်သော-အခွဲနှင့်တက္ခ-၀-ပါးသော နာမ်ဇာတ်က-နာမ်။"

တရုတ်တရုတ်လှုပ်လှုပ်တဆွေဆွေ တချစ်ချစ်အာရုံဖြစ်သော-အခွဲနှင့်တကွ
 ၁၁-ပါးသော ရုပ်ဇာတ်က-ရုပ်ဟုနာမ်ရုပ်ကို ဖိုင်းခြား၏။ "ထိုအတူ
 ၁၂-ပါးသော အာယတနတို့တွင် တရုတ်တရုတ်လှုပ်လှုပ်တဆွေဆွေ တချစ်ချစ်
 အာရုံဖြစ်သော အခွဲနှင့်တကွ-၂-ပါးသော နာမ်အာယတနက-နာမ်၊ တရုတ်
 တရုတ်လှုပ်လှုပ်တဆွေဆွေ တချစ်ချစ်အာရုံဖြစ်သော အခွဲနှင့်တကွ-၁၁-ပါး
 သော ရုပ်အာယတနက-ရုပ်ဟုနာမ်ရုပ်ကို ဖိုင်းခြား၏။ "ထိုအတူ
 ခန္ဓာငါးပါးဆိုတွင် တရုတ်တရုတ်လှုပ်လှုပ်တဆွေဆွေ တချစ်ချစ်အာရုံဖြစ်သော
 နာမက္ခန္ဓာ-၄-ပါးက နာမ်။ တရုတ်တရုတ်လှုပ်လှုပ်တဆွေဆွေ တချစ်ချစ်အာရုံ
 ဖြစ်သော ရူပက္ခန္ဓာက-ရုပ်ဟုနာမ်ရုပ်ကို ဖိုင်းခြား၏။ "ဤသို့ အ
 လုံးစုံဘုံသုံးပါး၌ ဖြစ်သော၊ ခန္ဓာ-၅-ပါး၊ အာယတန-၁၂-ပါး၊ ဇာတ်-၁၀
 ပါး၊ တရားအပေါင်းကို၊ ဣကားအုပ်ဖုံး၊ ဣကားအုပ်မ၊ မဆိုသော်လဲ
 သလို။ သံလျှက်ဦးဖြင့် အုပ်ကို ဖွင့်လှစ်သကဲ့သို့။ "ဣကားထန်းဘူး၊
 ဣကားထန်းဘူး၊ မဆိုသော်လဲ ဆိုသလို၊ ထန်းဘူးအစုံကို ခွဲသကဲ့သို့။
 ဣကားနာမ်၊ ဣကားရုပ်ဟု နှစ်ပါး ဖိုင်းခြား၏။ "

သော ဇေဝံ ဖဿာဒီနံ ဝသေန ဥပဋ္ဌိတေ စတ္တာဂ္ဂေ အဂ္ဂုပ္ပိနော ခန္ဓေ
 နာမန္တိ တေသံ အာရမ္မဏဘူတာနိ စတ္တာဂ္ဂိမဟာဘူတာနိ စတုန္ဒရိမဟာ
 ဘူတာနံ ဥပါဒါယရူပံ ရူပန္တိ ဝဝတ္ထပေတိ။ ဣတိ အဋ္ဌာရသဇာတုယော
 ဒွါဒသာယတနာနိ ပဉ္စက္ခန္ဓာတိ သဗ္ဗေပိတေဘူမဂေ ဓမ္မေ ခဂ္ဂေန သ
 မုဋ္ဌိံ ဝိဝရမာနောဝိယ၊ ယမကတာလကန္တံ ဖာလယမာနောဝိယ စ န
 မဇ္ဇ ရူပဉ္စာတိ ဒွေဇာ ဝဝတ္ထပေတိ။ "

သော၊ ထိုယောဂီသည်။ ဇေဝံ၊ ဣသို့။ ဖဿာဒီနံ၊ ဖဿ-ဝေဒနာ-
 ဉာဏ်တို့၏။ ဝသေန၊ အလိုအားဖြင့်။ ဥပဋ္ဌိတေ၊ ထင်ကုန်သော။ စတ္တာ
 ဂ္ဂေ အဂ္ဂုပ္ပိနော ခန္ဓေ၊ နာမက္ခန္ဓာ-၄-ပါးတို့ကို။ နာမန္တိ၊ နာမ်ဟု။ တေ
 သံ၊ ထိုနာမက္ခန္ဓာ-၄-ပါးတို့၏။ အာရမ္မဏဘူတာနိ၊ အာရုံဖြစ်၍ ဖြစ်ကု
 သော။ စတ္တာဂ္ဂိမဟာဘူတာနိ၊ ၄-ပါးသော မဟာဘူတ်တို့ကို။ စတုန္ဒရိ
 မဟာဘူတာနံ၊ ၄-ပါးသော မဟာဘူတ်တို့၏။ ဥပါဒါယရူပံ၊ ဥပါဒါ
 ရုပ်ကို။ ရူပန္တိ၊ ရုပ်ဟု။ ဝဝတ္ထပေတိ၊ ဖိုင်းခြား၏။ ဣတိ ဇေဝံ တထာ
 အတူ။ အဋ္ဌာရသဇာတုယော။ ၁၀-ပါးသော ဇာတ်။ ဒွါဒသာယတနာနိ
 ၁၂-ပါးသော အာယတန။ ပဉ္စက္ခန္ဓာ၊ ၅-ပါးသော ခန္ဓာ။ ဣတိ၊ ဣသို့။ သ
 ဗ္ဗေပိ၊ ကုန်အောင်လည်း စုံကုန်သော။ တေဘူမဂေ၊ ဘုံသုံးပါး၌ ဖြစ်
 ကုန်သော။ ဓမ္မေ၊ တရားတို့ကို။ ခဂ္ဂေန၊ သံလျှက်ဦးဖြင့်။ သမုဋ္ဌိံ၊ ခွဲ
 ကို။ ဝိဝရမာနောဝိယ၊ ဖွင့်လှစ်သကဲ့သို့။ ယမကတာလကန္တံ၊ ထန်းဘူး
 အစုံကို။ ဖာလယမာနောဝိယ စ၊ ခွဲသကဲ့သို့။ နာမဇ္ဇ၊ နာမ်။ ရူပဉ္စာ၊ ရုပ်
 ဣတိ၊ ဣသို့။ ဒွေဇာ၊ ၂-ပါး။ ဝဝတ္ထပေတိ၊ ဖိုင်းခြား၏။
 ဣသို့ နာမ်လည်း တပါး၊ ရုပ်လည်း တပါး၊ နာမ်ရုပ်နှစ်ပါးကို ဖိုင်း
 ခြားသော ဣယောဂီသည်၊ နာမရူပပရိစ္ဆေဒ ဉာဏ်တဘက်ကမ်းသို့

ရောက်၏။ ရောက်ခြင်းကြောင့် နာမ်ရပ်မှတစ်ပါး သတ္တဝါမည်သည်
 လည်းမရှိ။ ပုဂ္ဂိုလ်မည်သည်လည်းမရှိ။ နတ်မည်သည်လည်းမရှိ။ ဗြဟ္မာ
 မည်သည်လည်းမရှိဟု ဆုံးဖြတ်ခြင်းသို့ ရောက်၏။ ပရမတ္ထအား
 ဖြင့် နာမ်ရပ်ခွဲစိတ်ပါး မှသာရှိ၏ဟု ဤသို့ ရှုသော ယောဂီ၏
 ဉာဏ်အမြင် - အကြင်ကြောင့် ယထာဘူတဉာဏ်အမြင်မည်၏။
 နာမရူပမတ္တတော ဥဒ္ဓံ အညောသတ္တောဝါ ပုဂ္ဂလောဝါ ဒေ
 ဝေါဝါ ဗြဟ္မာဝါ နတ္ထိတိ နိဋ္ဌံ ဝစ္ဆတိ။ ပရမတ္တတော ပန နာမရူပ
 မတ္တမေဝ အတ္ထိတိ။ ဧဝံ ပဿတော ဟိ ဒဿနံ ယထာဘူတဒဿ
 နံ နာမ ဟောတိ။

နာမရူပမတ္တတော နာမ်ရပ်မျှ ထက် ဥဒ္ဓံ အပိုအလွန် အညော
 တပါးသော သတ္တောဝါ သတ္တဝါသည်လည်း နတ္ထိ မရှိချေ။ ပုဂ္ဂလော
 ဝါ ပုဂ္ဂိုလ်သည်လည်း နတ္ထိ မရှိချေ။ ဒေဝေါဝါ နတ်သည်လည်း
 နတ္ထိ မရှိချေ။ ဗြဟ္မာဝါ ဗြဟ္မာသည်လည်း နတ္ထိ မရှိချေ။ ဣတိ
 ဤသို့ နိဋ္ဌံ ဆုံးဖြတ်ခြင်းသို့ ဝစ္ဆတိ ရောက်၏။ ပရမတ္တတော ပန
 ပရမတ္တအားဖြင့် ကား နာမရူပမတ္တမေဝ နာမ်ရပ်မျှသည်သာလျှင်
 အတ္ထိ ရှိ၏။ ဣတိ ဧဝံ ဤသို့ ပဿတော ရှုသော ယောဂီ၏ ဒဿ
 နံ ဉာဏ်အမြင်သည် ယထာဘူတဉာဏ်ဒဿနံ နာမ ဟုတ်သော အ
 တိုင်း သိမြင်သည်မည်သည် ဟိယသ္မာ အကြင်ကြောင့် ဟောတိ
 ဖြစ်၏။

ထို့ကြောင့် ဥပမာမည်သည်ကား။ သစ်သားရုပ်သတ္တဝါ
 ဝမှ ဆိတ်၏။ သတ္တလည်းမဟုတ်၊ ဇီဝလည်းမဟုတ်၊ အားထုတ်ခြင်း
 လည်းမရှိ။ ထိုသို့ ပင်ဖြစ်လျက် သစ်သားရုပ်၊ ကြိုးနှင့်ပေါင်းဆုံသော
 အလိုအားဖြင့် သွားလည်းသွားသလို၊ ရပ်လည်းရပ်သလို၊ အားထုတ်
 ခြင်းရှိလည်းရှိသလို၊ ကြောင့်ကြခြင်းရှိလည်းရှိသလို၊ မှတ်ထင်ရ
 သကဲ့သို့။ ထိုအတူ ဤနာမ်ရပ်သည်လည်း သတ္တဝါဝမှ ဆိတ်၏။
 သတ္တလည်းမဟုတ်၊ ဇီဝလည်းမဟုတ်၊ အားထုတ်ခြင်းလည်းမရှိ။ ထို
 သို့ပင်ဖြစ်လျက် အချင်းချင်းပေါင်းဆုံသော အလိုအားဖြင့် သွား
 လည်းသွားသလို၊ ရပ်လည်းရပ်သလို၊ အားထုတ်ခြင်းရှိလည်းရှိသလို၊
 ကြောင့်ကြခြင်းရှိလည်းရှိသလို၊ မှတ်ထင်ရ၏။

တဿ ယထာနာမ ဒါရယန္တံ သုညနိဋ္ဌိဝံ နိရိဟကံ အထစပ
 နံ ဒါရုရုဇ္ဈက သမာယောဂဝသေနံ ဝစ္ဆတိ ဟိ တိဋ္ဌတိ ဟိ သဏ္ဍိဟကံ
 သဗ္ဗာပါရံ ဝိယ ဝါယတိ။ ဧဝံ ဒံ နာမရူပံ ဟိ သုညနိဋ္ဌိဝံ နိရိဟကံ
 အထစပနံ အညမည သမာယောဂဝသေနံ ဝစ္ဆတိ ဟိ တိဋ္ဌတိ ဟိ သဏ္ဍိ
 ဟကံ သဗ္ဗာပါရံ ဝိယ ဝါယတိ။
 တဿ ထိုကြောင့် ယထာနာမ ဥပမာမည်သည်ကား ဒါရ
 ယန္တံ သစ်သားရုပ်သည် သုညသတ္တဝါဝမှ ဆိတ်၏။ နိဋ္ဌိဝံ သတ္တလည်း

မဟုတ်၊ ဇီဝလည်း မဟုတ်၊ နိရိဟကံ၊ အားထုတ်ခြင်းမရှိ။ အထစပုခ
 ထိုသို့ပင် ဖြစ်လျက်။ ဒါရုရုဇိုက သမာယောဂဝသောန၊ သစ်သား
 ရုပ်ကြီးနှင့်ပေါင်းဆုံသော အလိုအားဖြင့်။ ဂစ္ဆတိ ဖိဝိယ၊ သွား
 လည်း သွားသလို။ တိဋ္ဌတိ ဖိဝိယ၊ ရပ်လည်း ရပ်သလို။ သဏ္ဍိဟကံ
 ဖိဝိယ၊ အားထုတ်ခြင်းရှိလည်း ရှိသလို။ သဗျာပါရံ ဖိဝိယ၊ ကြော
 ကြခြင်းရှိလည်း ရှိသလို။ ခါယတိ ယထာ၊ မြတ်ထင်ရသကဲ့သို့။ ဇီဝ
 တထာ၊ ထိုအတူ။ ကုဒံနာမ ရူပမ္ဘိ၊ ကျန်နာမ်ရုပ်သည်လည်း။ သုညံ၊
 သတ္တဇီဝဗြဟ္မိတံ၊ နိဇ္ဈိဝံ၊ သတ္တလည်း မဟုတ်။ ဇီဝလည်း မဟုတ်
 နိရိဟကံ၊ အားထုတ်ခြင်းလည်း မရှိ။ အထစပုခ၊ ထိုသို့ပင် ဖြစ်လျက်
 အညမည သမာယောဂဝသောန၊ အချင်းချင်း နာမ်ရုပ်ပေါင်းဆုံသော
 အလိုအားဖြင့်။ ဂစ္ဆတိ ဖိဝိယ၊ သွားလည်း သွားသလို။ တိဋ္ဌတိ ဖိဝိယ၊
 ရပ်လည်း ရပ်သလို။ သဏ္ဍိဟကံ ဖိဝိယ၊ အားထုတ်ခြင်းရှိလည်း ရှိသ
 လို။ သဗျာပါရံ ဖိဝိယ၊ ကြောင့်ကြခြင်းရှိလည်း ရှိသလို။ ခါယတိ၊ မြတ်
 ထင်ရ၏။

စင်စစ်သောကား၊ နာမ်ကို ဖြို၍ ရုပ်ဖြစ်၏။ ရုပ်ကို ဖြို၍ နာမ်
 ဖြစ်၏။ နာမ်က-ခဲလို့ ဝါးလို့သည် ရှိသော်၊ ရုပ်က-ခဲ ၏ ဝါး ၏။ နာမ်
 က-သောကလို့ မျိုလို့သည် ရှိသော်၊ ရုပ်က-သောက ၏ မျို၏။ နာမ်
 က-ပြောလို့ ဆိုလို့သည် ရှိသော်၊ ရုပ်က-ပြော၏ ဆို၏။ နာမ်က-ကူ
 ရိယာပုဏ္ဏိကို ပြုလို့သည် ရှိသော်၊ ရုပ်က-ကူရိယာပုထံကို ပြု၏။

အထခေါ်နာမ် နိသာယာ ရူပံ ပဝတ္တတိ၊ ရူပံ နိသာယာ နာမ် ပဝ
 တ္တတိ၊ နာမဿ ခါဒိတုကာမတာယ ဖိဝိတုကာမတာယ ဗျာဟရီ
 တုကာမတာယ ကူရိယာပထံ ကပ္ပေတုကာမတာယ သတိ ရူပံ
 ဒတိ ဖိဝတိ ဗျာဟရတိ ကူရိယာပထံ ကပ္ပေတိ။

အထခေါ်၊ စင်စစ်သောကား။ နာမ်၊ နာမ်ကို။ နိသာယာ၊ မြို၍။
 ရူပံ၊ ရုပ်က။ ပဝတ္တတိ၊ ဖြစ်ရ၏။ ရူပံ၊ ရုပ်ကို။ နိသာယာ၊ မြို၍။ နာမ်၊
 နာမ်က။ ပဝတ္တတိ၊ ဖြစ်ရ၏။ နာမဿ၊ နာမ်၏။ ခါဒိတုကာမတာယ၊ ခဲ
 လို့ဝါးလို့သည်။ သတိ၊ ရှိသော်။ ရူပံ၊ ရုပ်က။ ခါဒတိ၊ ခဲ၏။ ဝါး ၏။ နာမ
 သာ၊ နာမ်၏။ ဖိဝိတုကာမတာယ၊ သောကလို့ မျိုလို့သည်။ သတိ၊ ရှိ
 သော်။ ရူပံ၊ ရုပ်က။ ဖိဝတိ၊ သောက ၏ မျို၏။ နာမဿ၊ နာမ်၏။ ဗျာ
 ဟရီတုကာမတာယ၊ ပြောလို့ ဆိုလို့သည်။ သတိ၊ ရှိသော်။ ရူပံ၊ ရုပ်က
 ဗျာဟရတိ၊ ပြော၏ ဆို၏။ နာမဿ၊ နာမ်၏။ ကူရိယာပထံ ကပ္ပေတု
 ကာမတာယ၊ ကူရိယာပုထံကို ပြုလို့သည်။ သတိ၊ ရှိသော်။ ရူပံ၊ ရုပ်က
 ကူရိယာပထံ ကပ္ပေတိ၊ ကူရိယာပုထံကို ပြု၏။

ဤသို့ ပြုလို့သော သဘောက နာမ်၊ ပြုသော သဘောက ရုပ်
 အကျဉ်းချုပ် သိမ်းအုပ်၍၊ နာမ်ရုပ်ကို ပိုင်းခြားခြင်းကြောင့်၊ နာမ်
 ရုပ်မှတစ်ပါး ပုဂ္ဂိုလ်-သတ္တဝါ-ငါ-သူတပါး-ယောက်ျား-မိန်းမ-မိ

ဟူသောသောချာချာ၊ ဂဂ-နန၊ ယယ မိမိ၊ မုဏ္ဍဇကန်၊ အမှန်သိဌ်၊ ထာ
 မိထင်ဣ၊ သတ္တသညာ၊ တွေဝေသောသမ္မောဟုကိလေသာကို၊ ဣမ်း
 မိုးနှိပ်စက် ဖျက်ဆီးဌ်၊ သတ္တသညာ၅င်းလင်း၊ တွေဝေခြင်း၊ တွင်း
 သော၊ အသံမ္မောဟဘုံ၌ တည်သော၊ နာမ်ရုပ်တို့ကို ဟုတ်သော အ
 ကိုင်းသိမြင်သော ယောဂီ ဇာဉာဏ်ကို၊ ဒိဋ္ဌိဝိသုဒ္ဓိဟုဆို။

ဝေံနာနာနယေဟိနာမရူပံဝဝတ္ထာပယတောသတ္တသညံအဘိဘ
 ဝိတွာ အသမ္မောဟဘူမိယံ ဌိတံနာမရူပါနံ ယာထာဝဒဿနံ ဒိဋ္ဌိဝိသုဒ္ဓိ
 တိ ဝေဒိတဗ္ဗံ။ ။

ဝေံ၊ ဣသိ။ နာနာနယေဟိ၊ အထူးထူးသောနည်းတို့ဖြင့်၊ နာမရူ
 ပံ၊ နာမ်ရုပ်ကို။ ဝဝတ္ထာပယတော၊ ပိုင်းခြားသော ယောဂီ ဇာဉ်။ သတ္တသ
 ညံ၊ သတ္တသညာကိလေသာကို။ အဘိဘဝိတွာ၊ ဣမ်းမိုးနှိပ်စက်ဖျက်
 ဆီးဌ်။ အသမ္မောဟဘူမိယံ၊ အသမ္မောဟဘုံ၌ ဌိတံ၊ တည်သော။ နာမ
 ရူပါနံ၊ နာမ်ရုပ်တို့ကို။ ယာထာဝဒဿနံ၊ ဟုတ်သောအတိုင်းသိမြင်ခြင်း
 ကို။ ဒိဋ္ဌိဝိသုဒ္ဓိတိ၊ ဒိဋ္ဌိဝိသုဒ္ဓိဟု။ ဝေဒိတဗ္ဗံ၊ သိအပ်၏။

ဒိဋ္ဌိဝိသုဒ္ဓိ မည်သည်ကား၊ ဒိဋ္ဌိ မှစင်ကြယ်ခြင်းကြောင့်၊ ဒိဋ္ဌိဝိသုဒ္ဓိ
 မည်သောဟူ၏။ အဘယ်ဒိဋ္ဌိ မှစင်ကြယ်သနည်း။ သဿတဒိဋ္ဌိ၊ ဥစ္ဆေ
 ဒဒိဋ္ဌိ မှ စင်ကြယ်၏။ အဘယ်ကြောင့် သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ မှစင်
 ကြယ်သနည်း။ နာမ်ရုပ်ကို သိခြင်းကြောင့်- သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ
 မှစင်ကြယ်၏။ နာမ်ရုပ်ကို သိခြင်းကြောင့်- သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ မှ
 စင်ကြယ်၏။ ဟူသောစကားဖြင့်၊ နာမ်ရုပ်ကို မသိခြင်းကြောင့်- သဿ
 တဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်၏ဟူသော အနက်အဓိပ္ပါယ်ရောက်၏။ အဘယ်
 သို့လျှင် နာမ်ရုပ်ကို မသိခြင်းကြောင့်- သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သနည်း။
 အကြင်သူသည်ကား၊ ဣလောက၌ နာမ်ရုပ်သာရှိ၏။ အာရုံပြုသော
 သဘောကား- နာမ၊ အာရုံ ဖြစ်သောသဘောကား- ရုပ်ဟု၊ နာမ်ရုပ်ကို
 မသိခြင်းကြောင့်၊ နာမ်ရုပ်ကို ပယ်၍၊ ဣလောက၌၊ ပုဂ္ဂိုလ်- သတ္တဝါ-
 ငါ- သူတပါး- ယောက်ျား- မိန်းမ- ဟူသည်ကား၊ ခေါ်ဝေါ်ပြောဆိုယုံမျှ-
 ဝေါဟာရ ပညတ်သာဖြစ်၍၊ ဘာမျှမရှိဘဲလျက်၊ ပုဂ္ဂိုလ်- သတ္တဝါ- ငါ-
 သူတပါး- ယောက်ျား- မိန်းမ ရှိ၏ဟု- ယူမှား၏။ ထိုသူသည်ကား၊
 ပုဂ္ဂိုလ်- သတ္တဝါ- ငါ- သူတပါး- ယောက်ျား- မိန်းမ- မကျိုးမပဲ၊ မဂ္ဂေ၊ မ
 ကန်း၊ မသန်း၊ မဝေ၊ မဒိုမသေ ဟု၊ ယူမှားသောအားဖြင့်၊ ရှိသောသတ္တ
 ဝါ မသေလျှင်၊ သတ္တဝါအစဉ်အဆက် မြဲ၏ဟု- ယူမှားခြင်းကြောင့်-
 သဿတဒိဋ္ဌိ ဖြစ်၏။ "ပုဂ္ဂိုလ်- သတ္တဝါ- ငါ- သူတပါး- ယောက်ျား-
 မိန်းမ- ကျိုးကျိုး- ပဲပဲ၊ ရွဲရွဲ၊ ကန်းကန်း၊ သန်းသန်း၊ ဝေဝေ၊ သေလည်းသေ
 ၍၊ ဟု- ယူမှားသောအားဖြင့်၊ ရှိသောသတ္တဝါ သေလျှင်၊ သတ္တဝါအ
 စဉ်အဆက် မြဲ၏ဟု- ယူမှားခြင်းကြောင့်၊ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်၏။
 ယောပနေတံ ယထာဘူတဒဿနံ ပဟာယသတ္တော အတ္ထိ တိ

ဂဏ္ဍာတိ သောဝဿဝိနာသံ အနုရာနေယျ အဝိနာသံဝါ၊ အဝိနာသံ အာ
 ဇာနုန္တော သဿတေ ပတတိ၊ ဝိနာသံ အနုရာနန္တော ဥစ္ဆေဒေ ပတတိ။
 ပောပန၊ အဗြုဇ်ဗျာဉ်ဉာဏ်ကား။ ဇေတယထာဘူတဒဿနံ၊ ထိုသို့ဟူ
 သောအစဉ်း သိအပ်-မြင်အပ်-ရှုအပ်သော နာမ်ရုပ်ကို။ ပဟာယ၊ ပယ်
 ဤသတ္တော၊ သတ္တဝါသည်။ အတ္တိ၊ ဤ၏။ ဣတိ၊ ဤသို့။ ဂဏ္ဍာတိ၊ ယူမှား
 ၏။ သော၊ ထိုယူမှားသောသူသည်။ တဿ၊ ထိုသတ္တဝါ၏။ ဝိနာသံဝါ၊ ပျက်
 စီးခြင်းကိုလည်း။ အနုရာနေယျ၊ ခွင့်ပြုရာကျ၏။ အဝိနာသံဝါ၊ မပျက်စီး
 ခြင်းကိုလည်း။ အနုရာနေယျ၊ ခွင့်ပြုရာကျ၏။ အဝိနာသံ၊ မပျက်စီးခြင်း
 ကို။ အနုရာနန္တော၊ ခွင့်ပြုသည်ရှိသော်။ သဿတေ၊ သဿတဒိဋ္ဌိဒ္ဓိ။ ပတ
 တိ၊ ကျ၏။ ဝိနာသံ၊ ပျက်စီးခြင်းကို။ အနုရာနန္တော၊ ခွင့်ပြုသည်ရှိသော်။ ဥစ္ဆေ
 ဒေ၊ ဥစ္ဆေဒဒိဋ္ဌိဒ္ဓိ။ ပတတိ၊ ကျ၏။ "

ဥစ္ဆေဒဒိဋ္ဌိဒ္ဓိ-၅-ပါး။ "၅-ပါးဟူသော်ကား။" "ရုပ်အတ္တတော
 သမနုပဿတိ၊ ဝေဒနံ အတ္တတော သမနုပဿတိ၊ သညံ အတ္တတော သမ
 ပဿတိ၊ သင်္ခါရေ အတ္တတော သမနုပဿတိ၊ ဝိညာဏံ အတ္တတော သမ
 ပဿတိ။ "

ရုပ်၊ ရုပ်ကို။ အတ္တတော၊ ငါဟု။ သမနုပဿတိ၊ ယူမှား ၏။ ဝေဒနံ
 ဝေဒနာကို။ အတ္တတော၊ ငါဟု။ သမနုပဿတိ၊ ယူမှား ၏။ သညံ၊ သညာ
 ကို။ အတ္တတော၊ ငါဟု။ သမနုပဿတိ၊ ယူမှား ၏။ သင်္ခါရေ၊ သင်္ခါရဗျူ
 ကို။ အတ္တတော၊ ငါဟု။ သမနုပဿတိ၊ ယူမှား ၏။ ဝိညာဏံ၊ ဝိညာဏ
 ကို။ အတ္တတော၊ ငါဟု။ သမနုပဿတိ၊ ယူမှား ၏။

(ဤကား ဥစ္ဆေဒဒိဋ္ဌိ-၅-ပါး။)

သဿတဒိဋ္ဌိကား-၁၅-ပါး။ "၁၅-ပါးဟူသော်ကား၊ ရုပ်ဒ္ဓိ
 သဿတဒိဋ္ဌိ-၃-ပါး၊ ဝေဒနာဒ္ဓိ သဿတဒိဋ္ဌိ-၃-ပါး၊ သညာဒ္ဓိ သဿတ
 ဒ္ဓိ-၃-ပါး၊ သင်္ခါရဒ္ဓိ သဿတဒိဋ္ဌိ-၃-ပါး၊ ဝိညာဏံဒ္ဓိ သဿတဒိဋ္ဌိ-၃-ပါး။

ရုပ်ဒ္ဓိ သဿတဒိဋ္ဌိ-၃-ပါးဟူသော်ကား။ "ရူပဝန္တံဝါ အတ္တာနံ
 သမနုပဿတိ၊ အတ္တနိဝါ ရူပံ၊ ရူပသ္မိံဝါ အတ္တာနံ။ "

ရူပဝန္တံဝါ၊ ရုပ်ရှိသော ခန္ဓာကိုလည်း။ အတ္တာနံ၊ ငါဟု။ သမနုပဿ
 တိ၊ ယူမှား ၏။ အတ္တနိဝါ၊ ငါ၌လည်း။ ရူပံ၊ ရုပ်ဟု။ သမနုပဿတိ၊ ယူမှ
 ၏။ ရူပသ္မိံဝါ၊ ရုပ်၌လည်း။ အတ္တာနံ၊ ငါဟု။ သမနုပဿတိ၊ ယူမှား ၏။

ဝေဒနာဒ္ဓိ သဿတဒိဋ္ဌိ-၃-ပါးဟူသော်ကား။ "ဝေဒနာဝန္တံဝါ
 အတ္တာနံ သမနုပဿတိ၊ အတ္တနိဝါ ဝေဒနံ၊ ဝေဒနာယဝါ အတ္တာနံ။ "

ဝေဒနာဝန္တံဝါ၊ ဝေဒနာရှိသော ခန္ဓာကိုလည်း။ အတ္တာနံ၊ ငါဟု။ သ
 မနုပဿတိ၊ ယူမှား ၏။ အတ္တနိဝါ၊ ငါ၌လည်း။ ဝေဒနံ၊ ဝေဒနာဟု။ သမ
 နုပဿတိ၊ ယူမှား ၏။ ပေဒနာယဝါ၊ ဝေဒနာ၌လည်း။ အတ္တာနံ၊ ငါဟု။

သမနုပဿတိ၊ ယူမှား ၏။ "သညာဝန္တံဝါ
 သညာဒ္ဓိ သဿတဒိဋ္ဌိ-၃-ပါးဟူသော်ကား။ "သညာဝန္တံဝါ

အတ္တနံ သမဇပဿတိ၊ အတ္တနိဝါ သည်၊ သညာယဝါ အတ္တနံ။
သညာဝန္တိဝါ၊ သညာဂြိသော ခန္ဓာကိုလည်း။ အတ္တနံ၊ ငါဟူ။ သ
မဇပဿတိ၊ ယုမ္မား၊ အ၊ အတ္တနိဝါ၊ ငါ၌လည်း။ သည်၊ သညာဟူ။ သ
မဇပဿတိ၊ ယုမ္မား၊ အ၊ သညာယဝါ၊ သညာ၌လည်း။ အတ္တနံ၊ ငါဟူ။

သင်္ခါရဋီသဿတဒိဋ္ဌိ-၃-ပါး ဟူသော်ကား။ သင်္ခါရ
ဝန္တိဝါ အတ္တနံ သမဇပဿတိ၊ အတ္တနိဝါ သင်္ခါရေ၊ သင်္ခါရေသံဝါ
အတ္တနံ။

သင်္ခါရဝန္တိဝါ၊ သင်္ခါရဂြိသော ခန္ဓာကိုလည်း။ အတ္တနံ၊ ငါဟူ။
သမဇပဿတိ၊ ယုမ္မား၊ အ၊ အတ္တနိဝါ၊ ငါ၌လည်း။ သင်္ခါရေ၊ သင်္ခါရတို့
ဟူ။ သမဇပဿတိ၊ ယုမ္မား၊ အ၊ သင်္ခါရေသံဝါ၊ သင်္ခါရတို့၌လည်း။ အ
တ္တနံ၊ ငါဟူ။ သမဇပဿတိ၊ ယုမ္မား၊ အ။

ဝိညာဏ်ဋီသဿတဒိဋ္ဌိ-၃-ပါး ဟူသော်ကား။ ဝိညာဏ
ဝန္တိဝါ အတ္တနံ သမဇပဿတိ၊ အတ္တနိဝါ ဝိညာဏံ၊ ဝိညာဏသ္မိံဝါ
အတ္တနံ။

ဝိညာဏဝန္တိဝါ၊ ဝိညာဏ်ဂြိသော ခန္ဓာကိုလည်း။ အတ္တနံ၊ ငါ
ဟူ။ သမဇပဿတိ၊ ယုမ္မား၊ အ၊ အတ္တနိဝါ၊ ငါ၌လည်း။ ဝိညာဏံ၊ ဝိညာဏ်
ဟူ။ သမဇပဿတိ၊ ယုမ္မား၊ အ၊ ဝိညာဏသ္မိံဝါ၊ ဝိညာဏ်၌လည်း။
အတ္တနံ၊ ငါဟူ။ သမဇပဿတိ၊ ယုမ္မား၊ အ။

(ဣကားသဿတဒိဋ္ဌိ-၁၅-ပါး။)

သဿတဒိဋ္ဌိကား၊ အပြားအားဖြင့်-၁၅-ပါး၊ တရားကိုယ်အား
ဖြင့်၊ သဿတဒိဋ္ဌိတပါးသာဖြစ်၏။ ဥစ္ဆေဒဒိဋ္ဌိကား၊ အပြားအား
ဖြင့်-၅-ပါး၊ တရားကိုယ်အားဖြင့်၊ ဥစ္ဆေဒဒိဋ္ဌိတပါးသာဖြစ်၏။ ဤ
သို့နာမ်ရုပ်ကိုမသိခြင်းကြောင့်၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိဖြစ်၏။

အကြောင့်သည်ကား၊ လောက၌နာမ်ရုပ်သာရှိ၏၊ အာရုံဖြင့်
သောသဘောကား-နာမ်၊ အာရုံဖြစ်သောသဘောကားရုပ်ဟူနာမ်
ရုပ်ကိုသိ၏။ ထိုသူကား နာမ်ရုပ်ကိုသိခြင်းကြောင့်၊ နာမ်ရုပ်မှတစ်ပါး၊
ပုဂ္ဂိုလ်-သတ္တဝါ-ငါ-သူတစ်ပါး-ယောက်ျား-မိန်းမ-မကျိုးမပဲ၊ မဂ္ဂ၊ မ
ကန်း၊ မသန်း၊ မဝေ၊ မအိုမသေဟူ၊ မယုမ္မားသောအားဖြင့်၊ ဂြိသောသတ္တ
ဝါမသေလျှင်၊ သတ္တဝါအစဉ်အဆက်ဖြင့် အ၊ ဟူ၊ မယုမ္မားခြင်းကြောင့်
သဿတဒိဋ္ဌိ မဖြစ်။ "ပုဂ္ဂိုလ်-သတ္တဝါ-ငါ-သူတစ်ပါး-ယောက်ျား
မိန်းမ-ကျိုးကျိုးပဲပဲ၊ ရှေ့ရှေ့ကန်းကန်း၊ သန်းသန်းဝေဝေ၊ သေလည်းသေ
အ၊ ဟူ၊ မယုမ္မားသောအားဖြင့်၊ ဂြိသောသတ္တဝါသေလျှင်၊ သတ္တဝါအ
စဉ်အဆက်ဖြတ်အ၊ ဟူ-မယုမ္မားခြင်းကြောင့်၊ ဥစ္ဆေဒဒိဋ္ဌိ မဖြစ်။"
အကယ်၍ နာမ်ရုပ်ကိုသိခြင်းကြောင့်၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ မ
ဖြစ်သည်ရှိသော်၊ နာမ်ရုပ်ကိုသိခြင်းကြောင့်၊ နာမ်ရုပ်မှတစ်ပါး၊

ပုဂ္ဂိုလ်သတ္တဝါငါ့သူတပါး-ယောက်ျား-မိန်းမ-မရှိဟု ယူသောအား
 နှင့် လောက၌ အမိမရှိ၊ အဘမရှိ၊ သားမရှိ၊ သမီးမရှိ၊ မောင်မရှိ၊ နှမ
 မရှိ၊ မယားမရှိ၊ လင်မရှိ ဟု ယူသောအယူ ဣစ္ဆာသည်ပင်မဟုတ်လော
 ဟု မသိအပ်။ "မသိအပ်ပုံကား။ လောက၌ မိမိဌာန၊ သူတပါးဌာန၊
 အားဖြင့်-၂-ပါး၊ ထို-၂-ပါးတို့တွင် မိမိဌာန၊ ဣလောက၌ အကြင်သူသည်
 နာမ်ရုပ်ကို သိ၏၊ ထိုသူအား နာမ်ရုပ်မှတစ်ပါး၊ ပုဂ္ဂိုလ်-သတ္တဝါ-ငါ-သူ
 တပါး-ယောက်ျား-မိန်းမ-မရှိဟု ဆုံးဖြတ်သောအယူသည်၊ ပရမတ္ထ
 သတ္တ-ဝိပဿနာသာ ဖြစ်၏။ "သူတပါးဌာန၊ ဣလောက၌ အကြင်
 သူသည်ကား၊ အမိမရှိ၊ အဘမရှိ၊ သားမရှိ၊ သမီးမရှိ၊ မောင်မရှိ၊ နှမ-မ
 ရှိ၊ မယားမရှိ၊ လင်မရှိ ဟု ယူမှားသည်ဖြစ်အံ့၊ ထိုသူအား ကား၊ လော
 ကပညတ်အမှန်သမုတိသတ္တကိုပယ်ဖျက်ခြင်းကြောင့်၊ မိစ္ဆာဒိဋ္ဌိဖြစ်
 ၏။ မိစ္ဆာဒိဋ္ဌိဖြစ်ခြင်းကြောင့်၊ ထိုဧည-အမိဗုဒ္ဓိပြုအပ်သောဝတ်ကို မ
 ကျင့်၊ အဘဗုဒ္ဓိပြုအပ်သောဝတ်ကို မကျင့်၊ သားဗုဒ္ဓိပြုအပ်သောဝတ်ကို
 ကျင့်၊ သမီးဗုဒ္ဓိပြုအပ်သောဝတ်ကို မကျင့်၊ မောင်ဗုဒ္ဓိပြုအပ်သောဝတ်
 ကို မကျင့်၊ နှမဗုဒ္ဓိပြုအပ်သောဝတ်ကို မကျင့်၊ မယားဗုဒ္ဓိပြုအပ်သော
 ဝတ်ကို မကျင့်၊ လင်ဗုဒ္ဓိပြုအပ်သောဝတ်ကို မကျင့်။ မကျင့်ခြင်း
 ကြောင့် စာရိတ္တသီလနှင့်မပြည့်စုံ။ "သူ့အသက်ကိုသတ်၏၊ မရှောင်
 ကြဉ်။ သူ့ဥစ္စာကိုခိုး၏၊ မရှောင်ကြဉ်။ သူ့သားအိမ်ရာကိုပြစ်မှား၏၊ မ
 ရှောင်ကြဉ်။ မဟုတ်မတရား မုသားဆို၏၊ မရှောင်ကြဉ်။ သေရည်သေ
 ရက်ကို သောက်စား၏၊ မရှောင်ကြဉ်။ မရှောင်ကြဉ်ခြင်းကြောင့်-ငါ
 ရိတ္တသီလနှင့်မပြည့်စုံ။ "စာရိတ္တသီလ၊ ဝါရိတ္တသီလနှင့် မပြည့်စုံ
 ခြင်းကြောင့်၊ မိမိကိုယ်က မိစ္ဆာဒိဋ္ဌိဖြစ်ခြင်းကြောင့်၊ အားထုတ်သော
 လည်း နာမ်ရုပ်ကိုမသိ၊ နာမ်ရုပ်ကိုမသိခြင်းကြောင့်၊ ထိုသူအား၊
 သံဃာတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်၏။ "

သူတပါးဌာန၊ ဣလောက၌ အကြင်သူသည်ကား၊ အမိရှိ၏၊ အ
 ဘရှိ၏၊ သားရှိ၏၊ သမီးရှိ၏၊ မောင်ရှိ၏၊ နှမရှိ၏၊ မယားရှိ၏၊ လင်ရှိ
 ဟု ယူသည်ဖြစ်အံ့။ ထိုသူ-လောကပညတ်အမှန်၊ သမုတိသတ္တကိုမပယ်
 ဖျက်ခြင်းကြောင့်၊ သမ္မာဒိဋ္ဌိ ဖြစ်၏။ သမ္မာဒိဋ္ဌိ ဖြစ်ခြင်းကြောင့်၊ ထို
 သူ-အမိဗုဒ္ဓိပြုအပ်သောဝတ်ကို ကျင့်၏၊ အဘဗုဒ္ဓိပြုအပ်သောဝတ်ကို
 ကျင့်၏၊ သားဗုဒ္ဓိပြုအပ်သောဝတ်ကို ကျင့်၏၊ သမီးဗုဒ္ဓိပြုအပ်သောဝတ်
 ကို ကျင့်၏၊ မောင်ဗုဒ္ဓိပြုအပ်သောဝတ်ကို ကျင့်၏၊ နှမဗုဒ္ဓိပြုအပ်သော
 ဝတ်ကို ကျင့်၏၊ မယားဗုဒ္ဓိပြုအပ်သောဝတ်ကို ကျင့်၏၊ လင်ဗုဒ္ဓိပြုအပ်
 သောဝတ်ကို ကျင့်၏။ ကျင့်ခြင်းကြောင့်၊ စာရိတ္တသီလနှင့်မပြည့်စုံ
 ကြဉ်၏။ သူ့သားအိမ်ရာကိုမပြစ်မှား၊ ရှောင်ကြဉ်၏၊ မဟုတ်မတရား
 မုသားမဆို၊ ရှောင်ကြဉ်၏၊ သေရည်သေရက်ကိုမသောက်မစား။

ရှောင်ကြဉ်အံ့။ ရှောင်ကြဉ်ခြင်းကြောင့်၊ ဝါရီတ္ထုသီလနှင့်ပြည့်စုံအံ့။
 သမ္မာဒိဋ္ဌိဖြစ်ခြင်းကြောင့်၊ အားထုတ်သည်ရှိသော်၊ နာမ်ရုပ်ကိုသိအံ့။
 ဘာဝနာရုပ်ကိုသိခြင်းကြောင့်၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ မဖြစ်။ သံသာ
 တဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ မဖြစ်ခြင်းကြောင့်၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ မဖြစ်။ သံသာ
 ကြယ်အံ့။ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ မှစင်ကြယ်ခြင်းကြောင့်၊ ဒိဋ္ဌိဝိသုဒ္ဓိ
 ဖြစ်အံ့။

ဤသို့ ဒိဋ္ဌိဝိသုဒ္ဓိ မည်သော နာမရူပပရိစ္ဆေဒဉာဏ်တဘက်ကမ်း
 ရောက်သော ယောဂီအံ့။ နာမရူပပရိစ္ဆေဒဉာဏ်ထင်ပုံ၊ ဖြစ်ပုံ၊ သိပုံ၊
 မှတ်ပုံ၊ ရှုပုံ၊ ကိလေသာကိုပယ်ပုံ၊ ကိလေသာကိုပယ်သော ကိစ္စဖြီးဆုံး
 ပုံ၊ ဘာဝနာနှင့်ပြည့်စုံပုံ၊ ဘာဝနာဖြီးဆုံးပုံ၊ အလုံးစုံကို အသေအချာ
 မှတ်သို့ ရှုကား။

ဒိဋ္ဌိဝိသုဒ္ဓိ မည်သော နာမရူပပရိစ္ဆေဒဉာဏ်တဘက်ကမ်း
 ရောက်သော ယောဂီဟူသည်ကား။ ယုတ်လည်း မယုတ်၊ လွန်လည်း မ
 လွန်၊ အညီအမျှ ဝီရိယ ထောက်ပံ့သော ဝိပဿနာစိတ်ကို ဥပေက္ခာ
 အလိုအားဖြင့်၊ ကောင်းစွာ အညီအညွတ် ရှု၍သာ နေအံ့။

အညီအညွတ် ရှု၍ နေပုံကား။ ခဏတိုင်း ခဏ၊ ဥပလက္ခဏအား
 ဖြင့်၊ ကွေးသော ခဏ၊ ကွေး-ကွေးတယ်ဟု အမှတ်ပြုသဖြင့်၊ ကွေး
 သော သဘော ရုပ်လည်း ထင်အံ့။ ကွေးတာ တခုတည်း ချိ၊ အစအဆုံး
 ကောင်းစွာ ပြောင်းရွေ့သဖြင့်၊ တရွေ့ရွေ့လည်း ထင်အံ့။ အလေ့အလာ
 လည်း တွင်အံ့။ ဉာဏ်အမြင်စင်ကြယ်အောင်၊ ရုပ်ကို သုတ်သင်ရှင်း
 လင်းသဖြင့်၊ တရွေ့ တလျှပ်လျှပ်၊ တဆွေ့ဆွေ့ တချန်ချန်၊ အာရုံပြုသော
 နာမ်အစဉ်။ တရွေ့ တလျှပ်လျှပ်၊ တဆွေ့ဆွေ့ တချန်ချန်၊ အာရုံဖြစ်သော
 ရုပ်အစဉ်။ အလိုလို ထင်အောင်၊ ထိုထိုအာရုံ၊ တပြန်တည်း မလွတ်၊ သိ
 မှတ်ဝတ်ပြုသော ဝိပဿနာစိတ်ကို၊ တဖြာမရွံ့ကြွ ပေက္ခာအလိုအား
 ဖြင့်၊ ကောင်းစွာ အညီအညွတ် ရှု၍သာ နေအံ့။ အညီအညွတ် ရှု၍
 နေသော ကာလ၊ ကိလေသာကိုပယ်သော ကိစ္စ၊ ဝိပဿနာ ပညာခြေ
 ဘာဝနာ ချိန်-ကျ ဖြစ်ဟု၊ ဝိပဿနာဉာဏ်အား ရှေ့ရှုထင်အောင်၊ ဆောင်
 ရှုပြုသော ပါရိဟာရိယာပညာ။ ကိလေသာကိုပယ်သော ကိစ္စ မရှိသော
 အလို၊ ဝိပဿနာ ပညာနှင့် အသိလက္ခဏာ တူသော အလိုအားဖြင့်၊ ဝိပ
 သာနာပညာက-ကိလေသာကိုပယ်သော ကိစ္စ လွန်လည်း လွန်အံ့။ ကိလေ
 သာကိုပယ်လည်း ပယ်အံ့။ ဝိပဿနာပညာခြေ ဘာဝနာချိန်-ကျလည်း
 ကျအံ့။

တထာပဂ္ဂဟိတံ စိတ္တံ သာဓကံ အဇ္ဈိတံ ပက္ခတိ ဥပေက္ခာဝသေန၊
 ပညာဝသေန ပညာခြေယံ အဓိမတ္တံ ဟောတိ။
 တထာပဂ္ဂဟိတံ ယုတ်လည်း မယုတ်၊ လွန်လည်း မလွန်၊ အညီအမျှ

ဒီရိယထောကံပံသောအတိုင်းဖြစ်သောစိတ္တံ၊ ဝိပဿနာစိတ်ကို ဥပေ
က္ခာဝသေန၊ ဥပေက္ခာအလိုအားဖြင့်၊ သာဓုကံ၊ ကောင်းစွာ၊ အဇ္ဈိပေ
က္ခာတိ၊ အညီအညွတ်၍၊ ပညာဝသေန၊ ပါဠိဟာရိယပညာအလိုအား
ဖြင့်၊ ပညိန္ဒြိယံ၊ ဝိပဿနာပညိန္ဒြိယံ၊ အဓိမတ္တံ၊ ကိလေသာကိုပယ်
သောကိစ္စလွန်သည်။ ဟောတိ၊ ဖြစ်၏။

ကျပုံကား။ "ခဏတိုင်းခဏ၊ ဥပလက္ခဏအားဖြင့်၊ ကွေးသောခဏ၊
ကွေး-ကွေးတယ်ဟု အမှတ်ပြုသဖြင့်၊ ကွေးသောသဘောရုပ်လည်း
ထင်၏၊ ကွေးတာတခုတည်း၌ အစအဆုံး ကောင်းစွာပြောင်းရွှေ့သဖြင့်၊
တရွေ့ရွေ့လည်းထင်၏၊ အလေ့အလာလည်းတွင်၏၊ ဉာဏ်အမြင်စင်
ကြယ်အောင်ရုပ်ကိုသုတ်သင်ရှင်းလင်းသဖြင့်၊ တရွေ့ရွေ့တလှုပ်လှုပ်တ
ဆွေဆွေတခုခုချိန်၊ အာရုံပြုသောနာမ်အစဉ်၊ တရွေ့ရွေ့တလှုပ်လှုပ်တဆွေ
ဆွေတခုခုချိန်၊ အာရုံဖြစ်သောရုပ်အစဉ်၊ အလိုလိုထင်အောင်ထိုထိုအာ
ရုံ၊ တဖြုန်တည်းမလွတ်၊ သိမှတ်ဝတ်ပြုသောဝိပဿနာစိတ်ကို၊ တကြ
မဇ္ဈိတ္တပေက္ခာအလိုအားဖြင့်၊ ကောင်းစွာအညီအညွတ်၍ သောကာလ
ဝိပဿနာစိတ် ကိလေသာမှလွတ်၏။ ဝိပဿနာစိတ် ကိလေသာ မှ
လွတ်သောကာလ၊ ဝိပဿနာပညိန္ဒြိယာဝနာချိန် ကျ၏။ ဝိပဿနာ
ပညိန္ဒြိယာဝနာချိန်ကျမှ၊ ခဏတိုင်းခဏ၊ ဥပလက္ခဏအားဖြင့်၊ ကွေ
သောခဏ၊ ကွေး-ကွေးတယ်ဟု အမှတ်ပြုသဖြင့်၊ ကွေးသောသဘော
ရုပ်လည်းထင်၏၊ ကွေးတာတခုတည်း၌ အစအဆုံး ကောင်းစွာပြောင်း
ရွှေ့သဖြင့်၊ တရွေ့ရွေ့လည်းထင်၏၊ အလေ့အလာလည်းတွင်၏၊ ဉာဏ်
အမြင်စင်ကြယ်အောင်ရုပ်ကိုသုတ်သင်ရှင်းလင်းသဖြင့်၊ တရွေ့ရွေ့တ
လှုပ်လှုပ်တဆွေဆွေတခုခုချိန်၊ အာရုံပြုသောနာမ်အစဉ်၊ တရွေ့ရွေ့တ
လှုပ်လှုပ်တဆွေဆွေတခုခုချိန်၊ အာရုံဖြစ်သောရုပ်အစဉ်၊ အလိုလိုထင်
အောင်ထိုထိုအာရုံ၊ တဖြုန်တည်းမလွတ်၊ သိမှတ်ဝတ်ပြုသောဝိပဿ
နာစိတ်ကို၊ တကြမဇ္ဈိတ္တပေက္ခာအလိုအားဖြင့်၊ ကောင်းစွာအညီအ
ညွတ်၍ သောကာလ၊ ကိလေသာကိုပယ်သောကိစ္စ၊ ဝိပဿနာပညိန္ဒြိ
ယာဝနာချိန်-ကျမှီဟု၊ ဝိပဿနာဉာဏ်အားရှေ့၍ ထင်အောင်အောင်
၍ပြုသောပါဠိဟာရိယပညာ၊ ကိလေသာကိုပယ်သောကိစ္စ မရှိသော
အလို၊ ဝိပဿနာပညာနှင့် အသိလက္ခဏာတူသောအလိုအားဖြင့်၊ ဝိ
ပဿနာပညာက-ကိလေသာကိုပယ်သောကိစ္စ လွန်လည်းလွန်၏။ ကိ
လေသာကိုပယ်လည်းပယ်၏။ ဝိပဿနာပညိန္ဒြိယာဝနာချိန်-ကျမှ
ကျ၏။ "

ဥပေက္ခာဝသေန နှုနတ္တကိလေသေဟိ စိတ္တံဝိပဗ္ဗတိ၊ ဝိပေက္ခာ
ဝသေန၊ ပညာဝသေန ပညိန္ဒြိယံ အဓိမတ္တံ ဟောတိ။
ဥပေက္ခာဝသေန၊ ဥပေက္ခာအလိုအားဖြင့်။ နှုနတ္တကိလေသေဟိ

အထူးထူးသော ကိလေသာတို့ မှုစိတ္တံ၊ ဝိပဿနာစိတ်အပ်ည်။ ဝိမုတ္တတိလွတ်
ဖြူစိမောက္ခဝသေန၊ လွတ်သော အလိုအားဖြင့်။ ပညာဝသေန၊ ပါရိယာယ်
ယပညာအလိုအားဖြင့်။ ပညာပုဂ္ဂိုလ်၊ ဝိပဿနာပညာပုဂ္ဂိုလ်။ အစိမတ္တံ၊
ကိလေသာကို ပယ်သော ကိစ္စလွန်သည်။ ဟောတိ၊ ဖြစ်၏။

ကိလေသာကို ပယ်သော ကိစ္စ၊ ဝိပဿနာပညာပုဂ္ဂိုလ်၏ ဘာဝနာချိန်
ကျ၍ ဘာဝနာနှင့် ပြည့်စုံပုံကား။

၁၈၀ တိုင်း ၁၈၀ ဝေပလက္ခဏအား
ဖြင့် ကွေးသော ၁၈၀၊ ကွေး-ကွေး တယ်ဟု အမှတ်ပြုသဖြင့် ကွေးသော
သဘော ချုပ်လည်း ထင်၏။ ကွေးတတ်သည့် အစအဆုံး ကောင်းစွာ
ပြောင်းရွှေ့သဖြင့် တရွေ့ရွေ့လည်း ထင်၏။ အလေ့အလာလည်း တွင်၏။
ဉာဏ်အမြင် စင်ကြယ်အောင် ချုပ်ကို သတ်သင့်၍ လင်းသဖြင့် တရွေ့
ရွေ့တလျှပ်လျှပ် တဆွေဆွေ တချန်ချန် အာရုံဖြသော နာမ်အစဉ် တရွေ့
တလျှပ်လျှပ် တဆွေဆွေ တချန်ချန် အာရုံဖြစ်သော ချုပ်အစဉ် အလိုလို
ထင်အောင် ထိုထိုအာရုံ တပြုန်တည်း မလွတ်သိမှတ်ဝတ်ပြုသော ဝိ
ပဿနာစိတ်ကို တကြမန္တိတ္တ ပေက္ခာအလိုအားဖြင့် ကောင်းစွာအညီ
အညွတ် ရှုသော ကာလ၊ ဝိပဿနာစိတ် ကိလေသာမှ လွတ်သည်။ အ
ဖြစ်ကြောင့်၊ ဝိပဿနာစိတ္တ ပါဒိဒ္ဓိပါသော-သမာဓိ-ပညာ အားဖြင့်-
ပါး၊ ဣန္ဒြေအားဖြင့်-၅-ပါး၊ ထို-၇-ပါး သော တရားတို့သည် ကိလေသာမှ
လွတ်သော ကိစ္စ တူကြကုန်၏။ ကိလေသာမှ လွတ်သော ကိစ္စ တူကြ
သော အနက်ကြောင့်၊ ယောဂီ၏ ဉာဏ်အား-၄-ပါး သော ဘာဝနာတို့
သည် ပြည့်စုံခြင်းသို့ ရောက်ကြကုန်၏။

ဝိမုတ္တတ္တာ တေဓမ္မာ ဧကေသာ ဟောန္တိ ဧကေသာ ဌေန ဘာဝနာ။
ဝိမုတ္တတ္တာ ကိလေသာမှ လွတ်သည်။ အဖြစ်ကြောင့်၊ တေဓမ္မာ

ထိုတရားတို့သည်။ ဧကေသာ၊ ကိလေသာမှ လွတ်သော ကိစ္စ တူကြ
ကုန်သည်။ ဟောန္တိ၊ ဖြစ်ကြကုန်၏။ ဧကေသာ ဌေန၊ ကိလေသာမှ လွတ်
သော ကိစ္စ တူကြသော အနက်ကြောင့်။ ယောဂီနော၊ ယောဂီ၏ ဉာဏ်
သာ၊ ဉာဏ်အား။ ဘာဝနာ၊ ၄-ပါး သော ဘာဝနာတို့သည်။ ပါရိယာယ်

ဒ္ဓိပါသော သမာဓိ ပညာ-၂-ပါး တို့တွင်၊ သမာဓိက-ပရိယတ္တနံ ကိ
လေသာကို ငြိမ်းသော ကိစ္စ သမထ။ ပညာက-အနုသယ ကိလေသာ
ပြည့်စုံခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကြကုန်၏။

၄-ပါး သော ဘာဝနာ ဟူသော်ကား။ ဝိပဿနာစိတ္တ ပါဒိ
ဒ္ဓိပါသော သမာဓိ ပညာ-၂-ပါး တို့တွင်၊ သမာဓိက-ပရိယတ္တနံ ကိ
လေသာကို ငြိမ်းသော ကိစ္စ သမထ။ ပညာက-အနုသယ ကိလေသာ

ကို ပယ်သော ကိစ္စ-ဝိပဿနာ။ ဣသမထ၊ ဤဝိပဿနာ-၂-ပါး တို့ဖြင့်
တပါးသည် တပါးကို မလွန်ကြသော အနက်သဘောကား-ဘာဝနာတပါး။

ဝိပဿနာစိတ္တ ပါဒိဒ္ဓိပါသော ဣန္ဒြေ-၅-ပါး တို့တွင်၊ သန္တိန္ဒြေက-အာသန္တိ
ယ ကိလေသာမှ လွတ်သော ကိစ္စ။ ဝိရိယိန္ဒြေက-ကောသန္တိ ကိလေသာ
မှ လွတ်သော ကိစ္စ။ သတိန္ဒြေက-ပမာဒ ကိလေသာမှ လွတ်သော ကိစ္စ။

သမာဓိန္ဒြေက-ဝိက္ခေပ ကိလေသာမှ လွတ်သော ကိစ္စ။ ပညာပုဂ္ဂိုလ်-
တို့၏

ကိလေသာမှ လွတ်သော ကိစ္စ။ ဤသို့ ရှုမြင်-၅-ပါးတို့၏ ကိ
 လေသာမှ လွတ်သော ကိစ္စ တူကြသော အနက်သဘောကား-ဘာဝနာတ
 ပါး။ "ဝိပဿနာစိတ္တပုဒ်၌ ပါသော-သမာဓိ-ပညာအားဖြင့်-၂-ပါး
 ရှုမြင်အားဖြင့်-၅-ပါး-ထို-၇-ပါးသော တရားတို့ကို ကိုယ်စီ ကိုယ်စီ
 ကိလေသာမှ လွတ်သော ကိစ္စ တူမျှအောင် စီရိယက-ဂ္ဂကဆောင်
 သော အနက်သဘောသည်ကား-ဘာဝနာတပါး။ "ဝိပဿနာစိတ္တ
 ပုဒ်၌ ပါသော-သမာဓိ-ပညာ အားဖြင့်-၂-ပါး၊ ရှုမြင်အားဖြင့်-၅-ပါး၊
 ထို-၇-ပါးသော တရားတို့၏ ဥပါဒ်ခဏကို-၌ ခဏက၊ ဌီ ခဏကို-ဘင်
 ခဏက၊ အလေ့အလာတွင် သောအားဖြင့်၊ အစဉ်မပြတ် ဖြစ်သော သ
 ဘောသည်ကား-ဘာဝနာတပါး။ " ဤကား ဘာဝနာ-၄-ပါး။ "

သမာဓိပညာနံ အနတိဝတ္တနဋ္ဌေန ဘာဝနာ၊ ရှုမြင်ယာနံ ဇေတဝဋ္ဌ
 ဋ္ဌေန ဘာဝနာ၊ တဒုပဂဝီရိယ ဝါဟနဋ္ဌေန ဘာဝနာ၊ အာသေဝနဋ္ဌေန
 ဘာဝနာ၊ ရှုမာစတသော ဘာဝနာ။
 သမာဓိပညာနံ၊ သမာဓိ ပညာတို့၏ အနတိဝတ္တနဋ္ဌေန၊ တပါး
 သည်တပါးကို မလွန်သော အနက်ကြောင့်။ ဘာဝနာ၊ ဘာဝနာလည်း
 တပါး၊ ရှုမြင်ယာနံ၊ ရှုမြင်-၅-ပါးတို့၏ ဇေတဝဋ္ဌဋ္ဌေန၊ ကိလေသာမှ
 လွတ်သော ကိစ္စ တူကြသော အနက်ကြောင့်။ ဘာဝနာ၊ ဘာဝနာလည်း
 တပါး။ တဒုပဂဝီရိယ ဝါဟနဋ္ဌေန၊ ထို-၇-ပါးသော တရားတို့ကို-ကိုယ်
 စီကိုယ်စီ- ကိလေသာမှ လွတ်သော ကိစ္စ တူမျှအောင် စီရိယက-ဂ္ဂက
 ဆောင်သော အနက်ကြောင့်။ ဘာဝနာ၊ ဘာဝနာလည်း တပါး။ အာသေ
 ဝနဋ္ဌေန၊ ဖြစ်သော အနက်ကြောင့်။ ဘာဝနာ၊ ဘာဝနာလည်း တပါး။
 ဝေံ၊ ဤသို့။ ဘာဝနာ၊ ဘာဝနာတို့သည်။ ရှုမာစတသော၊ ဤ-၄-ပါး တို့
 တည်း။ "

ထို-၄-ပါးသော ဘာဝနာတို့တွင် တပါးတပါးသော ဘာဝနာသည်
 သံကိလေသာဘာဝနာ၊ ဝေါဒါနဘာဝနာ အားဖြင့်-၂-ပါး၊ ထို-၂-ပါးတို့တွင်
 ဝိပဿနာစိတ္တပုဒ်၌ ပါသော-သမာဓိ-ပညာ-၂-ပါးတို့၏ ကိလေသာမှ
 လွတ်သော ကိစ္စ၊ တူမျှသည် အိအဖြစ်ကို မပြုသော ဘာဝနာသည် သံ
 ကိလေသာဘာဝနာ မည်၏။ " ထိုသမာဓိ ပညာ-၂-ပါးတို့၏ ကိလေသာ
 မှ လွတ်သော ကိစ္စ-တူမျှသည် အိအဖြစ်ကို ပြုသော ဘာဝနာသည်၊ ဝေါ
 ဒါနဘာဝနာ မည်၏။ " ဝိပဿနာစိတ္တပုဒ်၌ ပါသော ရှုမြင်-၅-ပါး
 တို့၏ ကိလေသာမှ လွတ်သော ကိစ္စ တူမျှသည် အိအဖြစ်ကို မပြုသော
 ဘာဝနာသည်၊ သံကိလေသာဘာဝနာ မည်၏။ " ရှုမြင်-၅-ပါးတို့၏
 ကိလေသာမှ လွတ်သော ကိစ္စ တူမျှသည် အိအဖြစ်ကို ပြုသော ဘာဝနာ
 သည်၊ ဝေါဒါန ဘာဝနာ မည်၏။ " ဝိပဿနာစိတ္တပုဒ်၌ ပါသော-
 စီရိယ-၇-ပါးတို့၏ ကိလေသာမှ လွတ်သော ကိစ္စ တူမျှသည် အိအဖြစ်
 ကို မပြုသော ဘာဝနာသည်၊ သံကိလေသာဘာဝနာ မည်၏။ စီရိယ-၇-

ထို့အပြင်လေသာမ္မလွတ်သောကိစ္စတူမျှသည်အဖြစ်ကိုပြသော
ဘာဝနာသည်၊ ဝေါဒါနဘာဝနာမည်၏။ "ဝိပဿနာစိတ္တပေါဒါနံ
ပေါသော-အာသေဝနာ-၇-ပါးတို့အပြင်လေသာမ္မလွတ်သောကိစ္စတူမျှ
သည်အဖြစ်ကိုပြသောဘာဝနာသည်၊ သံကိလေသဘာဝနာမည်
၏။ အာသေဝနာ-၇-ပါးတို့အပြင်လေသာမ္မလွတ်သောကိစ္စတူမျှသည်
အဖြစ်ကိုပြသောဘာဝနာသည်၊ ဝေါဒါနဘာဝနာမည်၏။ "

သံကိလေသဝေါဒါနေသူတိ သမာဓိပညာနံ သမရသတယာ အ
ကရဏံ ဘာဝနာယ သံကိလေသော၊ ကရဏံ ဝေါဒါနံ၊ တထာသေသေသုပိ။ "

သံကိလေသဝေါဒါနေသူတိ၊ သံကိလေသဝေါဒါနေသုပုသည်
ကား။ သမာဓိပညာနံ၊ သမာဓိပညာ-၂-ပါးတို့၏။ သမရသတယာ၊ ကိလေ
သာမ္မလွတ်သောကိစ္စတူမျှသည်အဖြစ်ကို။ အကရဏံ၊ မဖြုတ်နိုင်။ သံကိလေ
သာမ္မလွတ်သောကိစ္စတူမျှသည်အဖြစ်ကို။ ကရဏံ၊ ပြုခြင်းသည်။ ဝေါဒါနဘာ
ဝနာ၊ ဝေါဒါနဘာဝနာမည်၏။ သေသေသုပိ၊ အကြွင်းတို့လည်း။ တ
ထာ၊ ထိုအတူတည်း။ "

ဤသို့ ထိုသံကိလေသဘာဝနာ၊ ဝေါဒါနဘာဝနာ-၂-ပါးတို့တွင်
ညစ်ညူးခြင်းကြောင့် ဖြီးဆုံးခြင်းသို့မရောက်သော သံကိလေသဘာဝ
နာ၏။ ထိုထိုအဖြစ်ကို၊ ဖြုတ်ခြင်းကြောင့် ဖြီးဆုံးခြင်းသို့ရောက်သော
ဝေါဒါနဘာဝနာ၏။ ထိုထိုအကျိုးဂုဏ်အင်အားရှိသင်္ကေတဝိပဿနာ
ကိုမရှုမှီ ရှေးအဘို့ကာလ၊ ပါဠိဟာရိယဉာဏ်ဖြင့်။ ခဏတိုင်းခဏ၊ ဥ
ပလက္ခဏအားဖြင့်၊ ကွေးသောခဏ၊ ကွေး-ကွေးတယ်ဟုအမှတ်ပြု
သဖြင့်၊ ကွေးသောသဘောရုပ်သာထင်၏။ ကွေးတာတခုတည်း၌ အစ
အဆုံး ကောင်းစွာပြောင်းရွှေ့သဖြင့်လည်း။ တရွေ့ရွေ့မထင်၊ အလေ့အ
လာလည်းမတွင်၊ ဉာဏ်အမြင်စင်ကြယ်အောင်၊ ရုပ်ကိုသုတ်သင်ရှင်းလင်း
သဖြင့်လည်း။ တရွေ့ရွေ့တလှုပ်လှုပ်၊ တဆွေ့ဆွေ့တချန်ချန်၊ အာရုံပြသော
နာမ်အစဉ်။ တရွေ့ရွေ့တလှုပ်လှုပ်၊ တဆွေ့ဆွေ့တချန်ချန်၊ အာရုံဖြစ်သော
ရုပ်အစဉ်၊ အလုံလုံမထင်ခြင်းသည်ကား၊ သံကိလေသဘာဝနာမည်၏။
ဘာဝနာဖြီးဆုံးခြင်းသို့မရောက်။ "ခဏတိုင်းခဏ၊ ဥပလက္ခဏအား
ဖြင့်၊ ကွေးသောခဏ၊ ကွေး-ကွေးတယ်ဟုအမှတ်ပြုသဖြင့်၊ ကွေးသော
သဘောရုပ်လည်းထင်၏။ ကွေးတာတခုတည်း၌ အစအဆုံး ကောင်းစွာ
ပြောင်းရွှေ့သဖြင့်၊ တရွေ့ရွေ့လည်းထင်၏။ အလေ့အလာလည်းတွင်၏။
ဉာဏ်အမြင်စင်ကြယ်အောင်၊ ရုပ်ကိုသုတ်သင်ရှင်းလင်းသဖြင့်၊ တရွေ့
ရွေ့တလှုပ်လှုပ်၊ တဆွေ့ဆွေ့တချန်ချန်၊ အာရုံပြသောနာမ်အစဉ်၊ တရွေ့
ရွေ့တလှုပ်လှုပ်၊ တဆွေ့ဆွေ့တချန်ချန်၊ အာရုံဖြစ်သောရုပ်အစဉ်၊ အလုံ
လုံမထင်ခြင်းသည်ကား။ ဝေါဒါနဘာဝနာမည်၏။ ဘာဝနာဖြီးဆုံးခြင်းသို့

ဘာဝနာယ၊ ဘာဝနာ၏။ ဝေါဒါနံ၊ ဖြုတ်ခြင်းတည်း။

ရောက်အံ့ဟု-၅။ ကြည့်၍ "ဉာဏ်ဉာဏ်ဖြင့်ကြောင့်ဖြိုးဆုံးခြင်းသို့
 မရောက်သော သံကိလေသာဘာဝနာကိုပယ်ထား၍ ဖြူစင်ခြင်းကြောင့်
 ဖြိုးဆုံးခြင်းသို့ရောက်သော ဝေါဒါနဘာဝနာကိုသာ ဖြိုးစေတတ်သော
 ဝိပဿနာစိတ္တုပ္ပါဒ်၌ပါသော သမာဓိ-ပညာအားဖြင့်-၂-ပါး၊ ဣန္ဒြေအာ
 ဖြင့်-၅-ပါး၊ ထို-၇-ပါး သောတရားတို့၏ ကိလေသာ မြလွတ်သော ကိစ္စ
 တူသော အကြင်အခြင်းအရာအားဖြင့်၊ အချင်းချင်း တပါးသည်တပါး
 ကို မလွန်ခြင်းအစရှိသော- အကြင်-၄-ပါး သော အခြင်းအရာ ဘာဝနာ
 တို့သည် ဖြစ်ကြကုန်၏။ "ဉာဏ်ဉာဏ်ဖြင့်ကြောင့်ဖြိုးဆုံးခြင်းသို့
 မရောက်သော သံကိလေသာဘာဝနာကိုပယ်ထား၍ ဖြူစင်ခြင်းကြောင့်
 ဖြိုးဆုံးခြင်းသို့ရောက်သော ဝေါဒါနဘာဝနာကိုသာ ဖြိုးစေတတ်သော
 ဝိပဿနာစိတ္တုပ္ပါဒ်၌ပါသော သမာဓိ-ပညာ အားဖြင့်-၂-ပါး၊ ဣန္ဒြေအာ
 ဖြင့်-၅-ပါး၊ ထို-၇-ပါး သောတရားတို့ ၏ ကိလေသာ မြလွတ်သော ကိစ္စ
 တူသော ထိုအခြင်းအရာအားဖြင့်၊ ဘာဝနာ၏ ဖြိုးဆုံးခြင်းသို့ရောက်
 အဖြစ် ဖြစ်ကြောင့်၊ ဘာဝနာဖြိုးဆုံးခြင်းသို့ရောက် အံ့ဟုသည်လည်း၊ ထို
 ပါဠိဟာရိယဉာဏ်ဖြင့်သာလျှင်၊ ဝိပဿနာ မရှု ဖြိုးရှားကာလက-
 သုတ်သင်၍ ဖြိုးဆုံးသည်အဖြစ်ကြောင့်၊ ဤသို့ဖြိုးဆုံးသော ဘာဝ
 နာ၏ အရာဌာန၌၊ သုတ်သင်၍ ဖြိုးဆုံးခြင်းသည်၊ ဘာဝနာ၏ ဖြိုးဆုံး
 ခြင်းပင်တည်း။" ဤသို့ မဆိုသော်လည်း ဆိုသလို၊ ထို-၄-ပါး သော အ
 ခြင်းအရာ ဘာဝနာတို့သည်၊ အကြင်ကြောင့် ဖြိုးဆုံးခြင်းသို့ရောက်
 ထိုကြောင့် ဝိပဿနာစိတ္တုပ္ပါဒ်၌ပါသော သမာဓိ-ပညာ အားဖြင့်-
 ၂-ပါး၊ ဣန္ဒြေအားဖြင့်-၅-ပါး၊ ထို-၇-ပါး သောတရားတို့၏ တပါးသည်
 တပါးကို မလွန်ခြင်းအစရှိသော ဘာဝနာဖြိုး ဆုံးသော အားဖြင့်၊ ကိ
 လေသာ အညစ်အကြေးမတင်၊ ဖြူစင်သော ဝိပဿနာဉာဏ်၏ ကိ
 လေသာကို ပယ်သော ကိစ္စ ဖြိုးဆုံးသော အလိုအားဖြင့်၊ ဘာဝနာ၏
 ဖြိုးဆုံးခြင်းကို သိအပ်အံ့ဟုဆို။ "

ဝေမေတေသု သံကိလေသာ ဝေါဒါနေသု တံတံ အာဒိနဝံဒေါသံ
 အာနိသံသံ ဂုဏ်မူလေတရံ ပါဠိဟာရိယ ဉာဏေန ဒိသ္မာ ယထာ အည
 မညာနုတိဝတ္တနာဒယော ဟောန္တိ၊ တထာ ဘာဝနာယ သမ္ပဟံသိတတ္ထ
 တေနော ဉာဏေန ဝိသောဓိတတ္တာ၊ ဝိသောဓနုပွေတ္တ သံပဟံသနံ၊
 တေအာကာရာ ယသ္မာနိပ္ပန္နာ၊ တဿာ ဓမ္မာနံ အနုတိဝတ္တနာဒိဘာဝ
 သာဓနေန ပရိယောဒါပက်သာ ဉာဏဿ ကိစ္စနိပ္ပတ္တိဝေသန သံပဟံ
 သနာ ဝေဒိတဗ္ဗာ။ "

ဝေ၊ ဤသို့။ ဝေတေသု သံကိလေသာ ဝေါဒါနေသု ထိုသံကိလေသာ
 ဘာဝနာ၊ ဝေါဒါနဘာဝနာ၊ ၂-ပါးတို့၌ "တံတံ အာဒိနဝံဒေါသံ၊ ထိုထိုအ
 ဖြစ်ကို" တံတံ အာနိသံသံ ဂုဏ်၊ ထိုထိုအကျိုး ဂုဏ်အင်အာနိသင်ကို
 မူလေတရံ၊ ရှေးဦးစွာ။ ပါဠိဟာရိယ ဉာဏေန၊ ပါဠိဟာရိယ ဉာဏ်ဖြင့်

ဒိသ္မာ၊ ခြေကြည်၍။ ယထာ၊ အကြင်အခြင်းဖြင့်။ အညမညာနတိဝတ္တနာ၊
 ဒယော၊ အချင်းချင်းတပါးသည်တပါးကို မလွန်ခြင်းအစရှိကုန်သော။
 ယေအာကာရာ၊ အကြင်-၄-ပါးသောအခြင်းအရာဘာဝနာတို့သည်။
 ဟောန္တိ၊ ဖြစ်ကုန်၏။ တထာ၊ ထိုအခြင်းဖြင့်။ ဘာဝနာယ၊ ဘာဝနာ၏။
 သံပဟံသိတတ္တာ၊ ဖြီးဆုံးသည်၏အဖြစ်ကြောင့်။ တေနေဝဉာဏေန၊
 ထိုပါဠိဟာဂီယဉာဏ်ဖြင့်သာလျှင်။ ဝိသောဓိတတ္တာ၊ သုတ်သင်၍ ဖြီး
 ဆုံးသည်၏အဖြစ်ကြောင့်။ ဟိသန္တံ၊ မှန်၏။ ဣစ္ဆေ၊ ဤသို့ ဖြီးဆုံးသော
 ဘာဝနာ၏အရာဌာန၌။ ဝိသောဓနံ၊ သုတ်သင်၍ ဖြီးဆုံးခြင်းသည်။ သံ
 ပဟံသနံ၊ ဘာဝနာ၏ ဖြီးဆုံးခြင်းပင်တည်း။ ဣတိဝေ၊ ဤသို့။ အဝတ္တံပိ၊
 မဆိုသော်လည်း။ ဝုတ္တံဝိယ၊ ဆိုသလို။ တေအာကာရာ၊ ထို-၄-ပါးသော
 အခြင်းအရာဘာဝနာတို့သည်။ ယသ္မာ၊ အကြင်ကြောင့်။ နိပ္ပန္နာ၊ ဖြီးဆုံး
 ကုန်၏။ တသ္မာ၊ ထိုကြောင့်။ မမ္မာနံ၊ ၂-ပါးသောတရားတို့၏။ အနတိ
 ဝတ္တနာ ဒိဘာဝသာဓနေန၊ တပါးသည်တပါးကို မလွန်ခြင်းအစရှိသော
 ဘာဝနာဖြီးဆုံးသောအားဖြင့်။ ပရိယောဒီပကဿ၊ ကိလေသာအညစ်
 အကြေးမတင်ဖြူစင်သော။ ဉာဏဿ၊ ဉာဏ်၏။ ကိစ္စနိပ္ပတ္တိဝသေန၊
 ကိလေသာကိုပယ်သောကိစ္စဖြီးဆုံးသောအလို့အားဖြင့်။ သံပဟံသ
 နာ၊ ဘာဝနာ၏ ဖြီးဆုံးခြင်းကို။ ဝေဒိတဗ္ဗာ၊ သိအပ်၏။ ။

ဤသို့၊ ၄-ပါးသောဘာဝနာ၏ ဖြီးဆုံးခြင်းသို့လည်း ရောက်သော၊
 သိပဿနာဉာဏ်၏ ကိလေသာကိုပယ်သော ကိစ္စဖြီးဆုံးခြင်းသို့လည်း
 ရောက်သော၊ ဒိဋ္ဌိဝိသုဒ္ဓိမည်သော နာမရူပပရိစ္ဆေဒဉာဏ်တဘက်ကမ်း
 ရောက်သော၊ ပောဓိ၏ နာမရူပပရိစ္ဆေဒဉာဏ်ထင်ပုံ၊ မြင်ပုံ၊ သိပုံ၊
 မှတ်ပုံ၊ ရှုပုံ၊ ကိလေသာကိုပယ်ပုံ၊ ကိလေသာကိုပယ်သောကိစ္စဖြီး
 ဆုံးပုံ၊ ဘာဝနာနှင့်ပြည့်စုံပုံ၊ ဘာဝနာဖြီးဆုံးပုံ၊ အလုံးစုံကို အသေအချာ
 မှတ်သို့ရစကားရပ်၊ ဤတွင်ရှေ့ အဖြီးသတ်။ ။

နာမ်ရုပ်ဟူသည်ကား။ အကျိုးတည်း။ ထိုအကျိုးဖြစ်သောနာမ်
 ရုပ်၏ဘာလျှင်၊ အကြောင်းကိုသိမ်းဆည်းခြင်းကြောင့်၊ အတိတ်၊
 အနာဂတ်၊ ပစ္စုပ္ပန်၊ ကာလ-၃-ပါးတို့၌၊ ၁၆-ပါးသောပုံများခြင်းကို
 ချန်ကျော်လွန်မြောက်၍ တည်သောဉာဏ်သည်၊ ကင်္ခါဝိတရဏဝိ
 သုဒ္ဓိမည်၏။ ။

တေသောဝပန နာမရူပဿ ပစ္စယပရိဂ္ဂဟဏေန တိသုအဒ္ဓါ
 သု ကင်္ခါဝိတရိတ္တာ ဌိတံ ဉာဏံ ကင်္ခါဝိတရဏဝိသုဒ္ဓိနာမ။ ။
 တေသောဝပန နာမရူပဿ၊ ထိုအကျိုးဖြစ်သောနာမ်ရုပ်၏ဘာ
 လျှင်။ ပစ္စယ၊ ပရိဂ္ဂဟဏေန၊ အကြောင်းပစ္စည်းကိုသိမ်းဆည်းခြင်း
 ကြောင့်။ တိသုအဒ္ဓါသု၊ ၃-ပါးသောကာလတို့၌။ ကင်္ခါယုဗ္ဗာ၊ ခြင်းကို။
 ဝိတရိတ္တာ၊ ချန်ကျော်လွန်မြောက်၍။ ဌိတံ၊ တည်သော၊ ဉာဏံ၊ ဉာဏ်

သည်။ ကင်္ဂါဝိတံရကဝိသုဒ္ဓိနာမ၊ ကင်္ဂါဝိတံရကဝိသုဒ္ဓိ မည်၏။
 ထိုကင်္ဂါဝိတံရကဝိသုဒ္ဓိ မည်သော ပစ္စယပရိဂ္ဂဟဉာဏ်ကို
 ဖြီးစေလိုသော ယောဂီသည်၊ ဥပမာမည်သည်ကား၊ လိမ်မာသော
 ဆေးစားသားသည်၊ အနာရောဂါကိုဖြင့်၍၊ ဘယ်အကြောင်းကြောင့်
 ဣအနာရောဂါဖြစ်လေသနည်းဟု- ထိုအနာရောဂါ၏အကြောင်း
 ကိုရှာသကဲ့သို့၊ ထိုအတူ၊ အကျိုးဖြစ်သောနာမ်ရုပ်ကိုဖြင့်၍၊ ဘယ်
 အကြောင်းကြောင့် ဣနာမ်ရုပ်ဖြစ်လေသနည်းဟု၊ ထိုနာမ်ရုပ်၏
 အကြောင်းပစ္စည်းကိုရှာခြင်းသို့ရောက်၏။ ။
 တံ သမ္မာဒေတုကာမော ဘိက္ခုယထာနာမကုသလောဘိသ
 ဣော ရောဂံ ဒိသ္မာ တဿ သမ္ဗုဒ္ဓာနံ ပရိယေသတိ။ ဝေမေဝ တဿ
 နာမရူပဿ ဟေတုပစ္စယပရိယေသနံ အာပဇ္ဇတိ။ ။
 တံ၊ ထိုပစ္စယပရိဂ္ဂဟဉာဏ်ကို။ သမ္မာဒေတုကာမော၊ ဖြီးစေ
 လိုသော။ ဘိက္ခု၊ ရဟန်းသည်။ ယထာနာမ၊ ဥပမာမည်သည်ကား။ က
 သလော၊ လိမ်မာသော။ ဘိသဣော၊ ဆေးသားသည်။ ရောဂံ၊ အနာ
 ရောဂါကို။ ဒိသ္မာ၊ ဖြင့်၍။ တဿ၊ ထိုအနာရောဂါ၏။ သမ္ဗုဒ္ဓာနံ၊ အ
 ကြောင်းကို။ ပရိယေသတိယထာ၊ ရှာသကဲ့သို့။ ဝေမေဝ၊ ဣအတူသ
 လျှင်။ တဿနာမရူပဿ၊ ထိုနာမ်ရုပ်၏။ ဟေတုပစ္စယပရိယေသနံ
 အကြောင်းပစ္စည်းကိုရှာခြင်းသို့။ အာပဇ္ဇတိ၊ ရောက်၏။ ။
 ဟေတု-ပစ္စယ-၂-ပါးတို့တွင်၊ အကျိုးကိုဖြစ်စေတတ်သော
 နုကအကြောင်းသည်၊ ဟေတုအကြောင်းမည်၏၊ အကျိုးကိုထော်
 ပုံတတ်သော ဥပထမ္မကအကြောင်းသည်၊ ပစ္စယအကြောင်းမည်၏။
 ထို-၂-ပါးတို့တွင်၊ ပစ္စယအကြောင်းသည်လည်း-၂-ပါး။ နာမ်၏အ
 ကြောင်းလည်းတပါး၊ ရုပ်၏အကြောင်းလည်းတပါး။ ထို-၂-ပါးတို့တွင်
 နာမ်၏အကြောင်းသည်လည်း-၂-ပါး၊ ဒွါရလည်းတပါး၊ အာရုံလည်း
 တပါး။ ထို-၂-ပါးတို့တွင်၊ ဒွါရသည်ကား- ၆-ပါး၊ ၆-ပါးဟူသော်ကား၊
 စက္ခုဒွါရ၊ သောတဒွါရ၊ ယာနဒွါရ၊ ဇိဝှိဒွါရ၊ ကာယဒွါရ၊ မနောဒွါရ
 အားဖြင့်- ၆-ပါး။ ။ အာရုံသည်လည်း- ၆-ပါး၊ ၆-ပါးဟူသော်ကား၊
 ပါရုံ၊ သဒ္ဓါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ မေဓဗ္ဗာရုံ၊ မဇ္ဈာရုံ၊ အားဖြင့်- ၆-ပါး။ ။
 ထိုဒွါရ-၆-ပါး၊ အာရုံ-၆-ပါးတို့တွင်။ ။ မြင်သောခဏ၊ မျက်စိ
 ကလည်းကြည့်အဆင်းကလည်းထင်၊ စက္ခုဥဉာဏ်ကလည်းဖြင့်
 ဖဿကလည်းတွေ့၊ ဝေဒနာကလည်းခံစား၊ ၅-ပါးစုံပေါင်းဆုံမိတာ
 ကိုဖြင့်တယ်ဆိုရ။ ။ မြင်သောခဏ၊ မျက်စိကြည့်တာက-စက္ခုဒွါ
 ရ၊ အဆင်းထင်တာက-ရူပါရုံ။ ။ ဣစက္ခုဒွါရ၊ ဣရူပါရုံ၊ ၂-ပါးစုံကအ
 ကြောင်း၊ မြင်တာ-တွေ့တာ-ခံစားတာက-အကျိုး၊ ။ ဣဒို့ဖြင့်သောခ
 ဏ၊ အကြောင်းနှင့်အကျိုးပေါင်းဆုံကြသဟု၊ ဉာဏ်အားထင်အောင်
 ရှေးကာလကရှု၍ မြင်သောခဏ၊ မြင်-မြင်တယ်ဟု အမှတ်ပြုသဖြင့်

အကြောင်းအကျိုးထင်၏၊ အကြောင်းကားရုပ်အကျိုးကားနာ၏။
 စက္ခုပညိန္ဒြေ ဂုဗေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ။
 ကြားသောခဏ၊ နားကလည်းကြည့်၊ အသံကလည်းထင်၊ သော
 စာဝိညာဏ်ကလည်းကြား၊ ဖဿကလည်းတွေ့၊ ဝေဒနာကလည်းခံစား၊
 ၅-ပါးစုံပေါင်းဆုံဖိတာကို၊ ကြားတယ်ဆိုရ။ "ကြားသောခဏ၊ နားကြည့်
 တာက-သောတဒ္ဓါရ၊ အသံထင်တာက-သဒ္ဓါရုံ။" ကြားသောတဒ္ဓါရ၊ ကြားသ
 ဒ္ဓါရုံ-၂-ပါးစုံက အကြောင်း၊ ကြားတာ-တွေ့တာ-ခံစားတာက အကျိုး၊
 ကြားသို့ကြားသောခဏ၊ အကြောင်းနှင့်အကျိုးပေါင်းဆုံကြသဟူ၍ ညာဏ်
 အားထင်အောင်ရှေးကာလကရှု၍၊ ကြားသောခဏ၊ ကြား-ကြားတယ်
 ဟုအမှတ်ပြုသဖြင့်၊ အကြောင်းအကျိုးထင်၏၊ အကြောင်းကားရုပ်၊
 အကျိုးကားနာ၏။ "သောတဒ္ဓါပညိန္ဒြေ သန္တေစ ဥပ္ပဇ္ဇတိ သောစိဝိညာဏံ။"

နံသောခဏ၊ နှာကလည်းကြည့်၊ အနံကလည်းထင်၊ ဃာနဝိညာဏ်
 ကလည်းနံ၊ ဖဿကလည်းတွေ့၊ ဝေဒနာကလည်းခံစား၊ ၅-ပါးစုံပေါင်း
 ဆုံဖိတာကိုနံတယ်ဆိုရ။ "နံသောခဏ၊ နှာကြည့်တာက-ဃာနဒ္ဓါ
 ရ၊ အနံထင်တာက-ဂန္ဓာရုံ၊ ကြားသောခဏ၊ ကြားဂန္ဓာရုံ-၂-ပါးစုံက အ
 ကြောင်း၊ နံတာ-တွေ့တာ-ခံစားတာက အကျိုး။" ကြားသို့နံသောခဏ၊
 အကြောင်းနှင့်အကျိုးပေါင်းဆုံကြသဟူ၍ ညာဏ်အားထင်အောင်ရှေး
 ကာလကရှု၍၊ နံသောခဏ၊ နံ-နံတယ်ဟုအမှတ်ပြုသဖြင့် အကြောင်း
 အကျိုးထင်၏၊ အကြောင်းကားရုပ်၊ အကျိုးကားနာ၏။ "ဃာနန္တ
 ပညိန္ဒြေ ဂန္ဓေစ ဥပ္ပဇ္ဇတိ ဃာနဝိညာဏံ။"

စားသောခဏ၊ လျှာကလည်းကြည့်၊ အရသာကလည်းထင်၊ ဇိဝှိ
 ဝိညာဏ်ကလည်းစား၊ ဖဿကလည်းတွေ့၊ ဝေဒနာကလည်းခံစား၊ ၅-
 ပါးစုံပေါင်းဆုံဖိတာကို စားတယ်ဆိုရ။ "စားသောခဏ၊ လျှာကြည့်
 တာက-ဇိဝှိဒ္ဓါရ၊ အရသာထင်တာက-ရသာရုံ၊ ကြားဇိဝှိဒ္ဓါရ၊ ကြားရသာ
 ရုံ-၂-ပါးစုံက အကြောင်း၊ စားတာ-တွေ့တာ-ခံစားတာက အကျိုး၊ ကြား
 သို့စားသောခဏ၊ အကြောင်းနှင့်အကျိုးပေါင်းဆုံကြသဟူ၍ ညာဏ်
 အားထင်အောင်ရှေးကာလကရှု၍၊ စားသောခဏ၊ စား-စားတယ်ဟု
 အမှတ်ပြုသဖြင့် အကြောင်းအကျိုးထင်၏၊ အကြောင်းကားရုပ်၊
 အကျိုးကားနာ၏။ "ဇိဝှိန္ဒြေ ပညိန္ဒြေ ရသေစ ဥပ္ပဇ္ဇတိ ဇိဝှိဝိညာဏံ။"

ထိသောခဏ၊ ကိုယ်ကလည်းကြည့်၊ အတွေ့ကလည်းထင်၊
 ကာယဝိညာဏ်ကလည်းထိ၊ ဖဿကလည်းတွေ့၊ ဝေဒနာကလည်း
 ခံစား၊ ၅-ပါးစုံပေါင်းဆုံဖိတာကို ထိတယ်ဆိုရ။ ထိသောခဏကိုယ်
 ကြည့်တာက-ကာယဒ္ဓါရ၊ အတွေ့ထင်တာက-ဖေါဋ္ဌဗ္ဗာရုံ၊ ကြား
 ယဒ္ဓါရ၊ ကြားဖေါဋ္ဌဗ္ဗာရုံ-၂-ပါးစုံက အကြောင်း၊ ထိတာ-တွေ့တာ-
 ခံစားတာက အကျိုး။ ကြားသို့ထိသောခဏ၊ အကြောင်းနှင့်အကျိုး
 ပေါင်းဆုံကြသဟူ၍ ညာဏ်အားထင်အောင်ရှေးကာလကရှု၍၊ ထိ

သောခဏ၊ ထိ-ထိတယ်ဟု အမှတ်ပြုသဖြင့် အကြောင်းအကျိုးထင်
ကြီးအကြောင်းကား ချုပ်အကျိုးကား နာမ်။ "ကယဉ္စ ပဋိစ္စ
မောဋ္ဌဗ္ဗေ ဥပ္ပန္နတိ ကယဝိညာဏံ။"

ကွေးသောခဏ၊ မနောကလည်း ကြည့်၊ ကွေးသောသဘောက
လည်း ထင်၊ မနောဝိညာဏံကလည်း သိ၊ ဖဿကလည်း တွေ့၊ ဝေဒနာ
ကလည်း ခံစား၊ ၅-ပါး ခုံပေါင်း ဆုံမိတာကို ကွေးတယ်ဆိုလျှင် ကွေးသော
ခဏ၊ မနောကြည်တာက-မနောဒွါရ၊ ကွေးသောသဘောထင်တာက
ဓမ္မာရုံ၊ ဣမနောဒွါရ၊ ဣဓမ္မာရုံ၊ ၂-ပါး ခုံက အကြောင်း၊ သိတာ-
တွေ့တာ-ခံစားတာက-အကျိုး၊ ဣသို့ ကွေးသောခဏ၊ အကြောင်း
နှင့်အကျိုး ပေါင်း ဆုံကြသဟု ဉာဏ်အား ထင်အောင် ရှေးကာလက
ရှု၍ ကွေးသောခဏ၊ ကွေး-ကွေးတယ်ဟု အမှတ်ပြုသဖြင့် အ
ကြောင်းအကျိုးထင်၏၊ အကြောင်းကား ချုပ်အကျိုးကား နာမ်။

မနုဉ္စ ပဋိစ္စ ဓမ္မေဓ ဥပ္ပန္နတိ မနောဝိညာဏံ။
(ဣကားနာမ်၏အကြောင်း။)

ချုပ်၏အကြောင်း ဟူသော်ကား။ "ကံ-စိတ်-ဥတု-အာဟာ
ရ-အား ဖြင့်-၄-ပါး၊ ထို-၄-ပါးတို့တွင် စိတ်သည်-ဝိညာဏ်နှင့်တကွ
စိတ္တရချပ်၏အကြောင်း၊ ဝိညာဏ်သည်လည်း၊ ကယဝိညာဏ်၊ ဝစိဝိ
ညာဏ်အား ဖြင့်-၂-ပါး၊ ထို-၂-ပါးတို့တွင် ကယဝိညာဏ်နှင့်တကွ
စိတ္တရချပ်၏အကြောင်းကား။" "သွားသောခဏ၊ သွားလို့သော
သဘော စိတ်ကအကြောင်း၊ သွားသောသဘော ချပ်ကအကျိုး၊ ဣသို့
သွားသောခဏ၊ အကြောင်း နှင့်အကျိုး ပေါင်းဆုံကြသဟု ဉာဏ်အား
ထင်အောင် ရှေးကာလက ရှု၍ သွားသောခဏ၊ သွား-သွားတယ်ဟု အ
မှတ်ပြုသဖြင့် အကြောင်းအကျိုးထင်၏၊ အကြောင်းကား နာမ်၊ အ
ကျိုးကား ချပ်။"

ပြန်သောခဏ၊ ပြန်လို့သောသဘောစိတ်က အကြောင်း၊ ပြန်သော
သဘောချပ်က အကျိုး။ ဣသို့ ပြန်သောခဏ၊ အကြောင်း နှင့်အကျိုး
ပေါင်းဆုံကြသဟု ဉာဏ်အား ထင်အောင် ရှေးကာလက ရှု၍ ပြန်သော
ခဏ၊ ပြန်-ပြန်တယ်ဟု အမှတ်ပြုသဖြင့် အကြောင်းအကျိုးထင်၏၊
အကြောင်းကား နာမ်၊ အကျိုးကား ချပ်။"

ဘယ်လျှမ်းသောခဏ၊ ဘယ်လျှမ်းလို့သောသဘောစိတ်က အ
ကြောင်း၊ ဘယ်လျှမ်းသောသဘော ချပ်က အကျိုး။ ဣသို့ ဘယ်လျှမ်း
သောခဏ၊ အကြောင်း နှင့်အကျိုး ပေါင်းဆုံကြသဟု ဉာဏ်အား ထင်
အောင် ရှေးကာလက ရှု၍ ဘယ်လျှမ်းသောခဏ၊ ဘယ်လျှမ်း-လျှမ်း
တယ်ဟု အမှတ်ပြုသဖြင့် အကြောင်းအကျိုးထင်၏၊ အကြောင်း
ကား နာမ်၊ အကျိုးကား ချပ်။"
ညံ့လျှမ်းသောခဏ၊ ညံ့လျှမ်းလို့သောသဘောစိတ်က အကြောင်း

ညာလှမ်းသောသဘောရုပ်ကအကျိုး။ ဣသို့ညာလှမ်းသောခဏ၊ အ
ကြောင်းနှင့်အကျိုးပေါင်းဆုံကြသဟူညာဏ်အားထင်အောင်ရှေးက
လကရှု၍ညာလှမ်းသောခဏ၊ညာလှမ်း-လှမ်းတယ်ဟု အမှတ်ပြုသ
ဖြင့် အကြောင်းအကျိုးထင်၏၊အကြောင်းကားနာမ်အကျိုးကားရုပ်။

“ အဘိဏ္ဍန္တေပင်္ဂုဏန္တေ သမ္ပဇာနကာရီဟောတိ။ ”
တူရူပဗြဟ္မာသဘောခဏ၊တူရူပဗြဟ္မာသဘောစိတ်က-အ
ကြောင်း၊တူရူပဗြဟ္မာသဘောရုပ်ကအကျိုး။ ဣသို့တူရူပဗြဟ္မာ
သဘောခဏ၊အကြောင်းနှင့်အကျိုးပေါင်းဆုံကြသဟူညာဏ်အားထင်
အောင်ရှေးကလကရှု၍တူရူပဗြဟ္မာသဘောခဏ၊တူရူပဗြဟ္မာ-ဗြဟ္မာတယ်
ဟုအမှတ်ပြုသဖြင့် အကြောင်းအကျိုးထင်၏၊အကြောင်းကားနာမ်၊
အကျိုးကားရုပ်။ “ တစောင်းကြည့်သောခဏ၊တစောင်းကြည့်လို့
သောသဘောစိတ်က-အကြောင်း၊တစောင်းကြည့်သောသဘောရုပ်က-
အကျိုး။ ဣသို့တစောင်းကြည့်သောခဏ၊အကြောင်းနှင့်အကျိုးပေါင်း
ဆုံကြသဟူ ညာဏ်အားထင်အောင်ရှေးကလကရှု၍တစောင်းကြည့်
သောခဏ၊တစောင်းကြည့်-ကြည့်တယ်ဟုအမှတ်ပြုသဖြင့်၊အကြောင်း
အကျိုးထင်၏၊အကြောင်းကားနာမ်အကျိုးကားရုပ်။ “ အာလော
ကီတေ ဝိလောကီတေ သမ္ပဇာနကာရီဟောတိ။ ”

ကွေးသောခဏ၊ကွေးလို့သောသဘောစိတ်ကအကြောင်း၊ကွေး
သောသဘောရုပ်ကအကျိုး။ ဣသို့ကွေးသောခဏ၊အကြောင်းနှင့်အ
ကျိုးပေါင်းဆုံကြသဟူညာဏ်အားထင်အောင်ရှေးကလကရှု၍၊ကွေး
သောခဏ၊ကွေး-ကွေးတယ်ဟု အမှတ်ပြုသဖြင့် အကြောင်းအကျိုး
ထင်၏၊အကြောင်းကားနာမ်အကျိုးကားရုပ်။ “ ဆန့်သောခဏ၊
ဆန့်လို့သောသဘောစိတ်က-အကြောင်း၊ဆန့်သောသဘောရုပ်က-အ
ကျိုး။ ဣသို့ဆန့်သောခဏ၊အကြောင်းနှင့်အကျိုးပေါင်းဆုံကြသဟူ
ညာဏ်အားထင်အောင်ရှေးကလကရှု၍၊ဆန့်သောခဏ၊ဆန့်-ဆန့်
တယ်ဟု အမှတ်ပြုသဖြင့်၊အကြောင်းအကျိုးထင်၏၊အကြောင်း
ကားနာမ်အကျိုးကားရုပ်။ “ သမဇ္ဈိတေ ပသာရီတေ သမ္ပဇာန
ကာရီဟောတိ။ ”

ဒုက္ခဋီ-သပိတ်-သင်္ကန်း-အဝတ်-အရုံ-တစ်ခုခုကိုယူသောခဏ၊
ကိုယူလို့သောသဘောစိတ်က-အကြောင်း၊ကိုယူသောသဘောရုပ်
က-အကျိုး။ ဣသို့ကိုယူသောခဏ၊အကြောင်းနှင့်အကျိုးပေါင်းဆုံ
ကြသဟူညာဏ်အားထင်အောင်ရှေးကလကရှု၍၊ကိုယူသောခဏ၊
ကိုယူ-ကိုယူတယ်ဟု အမှတ်ပြုသဖြင့် အကြောင်းအကျိုးထင်၏၊
အကြောင်းကားနာမ်အကျိုးကားရုပ်။ “ သမာဓိပတ္တိစိဝရဓာရ
ဏေ သမ္ပဇာနကာရီဟောတိ။ ”
အဘိတေ-ပိတေ-ဝါယိတေ-သာယိတေ၊၄-ဒွာနိဒ္ဓိ ဝိဒ္ဓါဝိညာဏ။

သာယန ကိစ္စ မမှတ်လင့်။ စားတာ-သောက်တာ-ခဲတာ-လျက်တာ
ကာယဝိညာတ်နှင့်တကွ စိတ္တဇရုပ်မှတ်။ (အဗ္ဗာစကား:၁)

စားသောခဏ၊ စားလို့သောသဘောစိတ်က-အကြောင်း၊ စားသော
သဘော ရုပ်က-အကျိုး။ ဤသို့ စားသောခဏ၊ အကြောင်းနှင့်အကျိုး
ပေါင်းဆုံကြသဟု၊ ဉာဏ်အားထင်အောင်ရှေးကာလကရှု၍၊ စားသော
ခဏ၊ စား-စားတယ်ဟု အမှတ်ပြုသဖြင့်၊ အကြောင်းအကျိုးထင်၍၊
အကြောင်းကားနာမ်၊ အကျိုးကားရုပ်။ "

သောက်သောခဏ၊ သောက်လို့သောသဘောစိတ်က-အကြောင်း၊
သောက်သောသဘော ရုပ်ကအကျိုး၊ ဤသို့ သောက်သောခဏ၊ အ
ကြောင်းနှင့်အကျိုးပေါင်းဆုံကြသဟု၊ ဉာဏ်အားထင်အောင်ရှေးကာ
လကရှု၍၊ သောက်သောခဏ၊ သောက်-သောက်တယ်ဟု အမှတ်ပြု
သဖြင့်၊ အကြောင်းအကျိုးထင်၍၊ အကြောင်းကားနာမ်၊ အကျိုးကားရုပ်။

ခဲသောခဏ၊ ခဲလို့သောသဘောစိတ်ကအကြောင်း၊ ခဲသောသ
ဘော ရုပ်ကအကျိုး။ ဤသို့ ခဲသောခဏ၊ အကြောင်းနှင့်အကျိုးပေါင်း
ဆုံကြသဟု၊ ဉာဏ်အားထင်အောင်ရှေးကာလကရှု၍၊ ခဲသောခဏ၊ ခဲ
ခဲတယ်ဟု အမှတ်ပြုသဖြင့်၊ အကြောင်းအကျိုးထင်၍၊ အကြောင်း
ကားနာမ်၊ အကျိုးကားရုပ်။ "

လျက်သောခဏ၊ လျက်လို့သောသဘောစိတ်က-အကြောင်း၊
လျက်သောသဘော ရုပ်က-အကျိုး။ ဤသို့ လျက်သောခဏ၊ အကြောင်း
နှင့်အကျိုးပေါင်းဆုံကြသဟု၊ ဉာဏ်အားထင်အောင်ရှေးကာလကရှု
၍၊ လျက်သောခဏ၊ လျက်-လျက်တယ်ဟု အမှတ်ပြုသဖြင့်၊ အကြောင်း
အကျိုးထင်၍၊ အကြောင်းကားနာမ်၊ အကျိုးကားရုပ်။ "

အသိတေ ပိတေ ခါယိတေ သာယိတေ သမ္မဇာနဏဂီဟောတိ။
ကျင်ကြီးစွန့်သောခဏ၊ ကျင်ကြီးစွန့်လို့သောသဘောစိတ်က-
အကြောင်း၊ ကျင်ကြီးစွန့်သောသဘော ရုပ်က-အကျိုး။ ဤသို့ ကျင်
ကြီးစွန့်သောခဏ၊ အကြောင်းနှင့်အကျိုးပေါင်းဆုံကြသဟု၊ ဉာဏ်
အားထင်အောင်ရှေးကာလကရှု၍၊ ကျင်ကြီးစွန့်သောခဏ၊ ကျင်
ကြီးစွန့်-စွန့်တယ်ဟု အမှတ်ပြုသဖြင့်၊ အကြောင်းအကျိုးထင်၍၊
အကြောင်းကားနာမ်၊ အကျိုးကားရုပ်။ "

ကျင်ငယ်စွန့်သောခဏ၊ ကျင်ငယ်စွန့်လို့သောသဘောစိတ်
ကအကြောင်း၊ ကျင်ငယ်စွန့်သောသဘော ရုပ်က-အကျိုး။ ဤသို့ ကျင်
ငယ်စွန့်သောခဏ၊ အကြောင်းနှင့်အကျိုးပေါင်းဆုံကြသဟု၊ ဉာဏ်အား
ထင်အောင်ရှေးကာလကရှု၍၊ ကျင်ငယ်စွန့်သောခဏ၊ ကျင်ငယ်စွန့်-စွန့်
တယ်ဟု အမှတ်ပြုသဖြင့်၊ အကြောင်းအကျိုးထင်၍၊ အကြောင်းကား
နာမ်၊ အကျိုးကားရုပ်။ " ဥစ္စာရပဿာဝကမ္မေ သမ္မဇာနဏဂီ-
ဟောတိ။ " (ဤကား ကာယဝိညာတ်နှင့်တကွ စိတ္တဇရုပ်၏အကြောင်း)

ဝစီဝိညာဏ်နှင့်တကွ စိတ္တဇရုပ်၏အကြောင်းကား။ "ပြောဆို
 သောခဏ၊ ပြောဆိုလိုသောသဘောစိတ်ကအကြောင်း၊ ပြောဆိုသော
 သဘောရုပ်က-အကျိုး။" ဤသို့ပြောဆိုသောခဏ၊ အကြောင်းနှင့်အ
 ကျိုးပေါင်းဆုံကြသောဟု ဉာဏ်အားထင်အောင်ရှေးကာလကမူဖြင့်
 ပြောဆိုသောခဏ၊ ပြောဆို- ပြောဆိုတယ်ဟု အမှတ်ပြုသဖြင့်၊
 အကြောင်းအကျိုးထင်၏၊ အကြောင်းကား နာမ်အကျိုးကားရုပ်။
 သာသီတေသမ္ပဇာနကာရီဟောတိ။ "ဤကားဝစီဝိညာဏ်
 နှင့်တကွ စိတ္တဇရုပ်၏အကြောင်း။"

(ပစ္စယအကြောင်းဖြိုး၏။)

ဟေတုအကြောင်းဟူသော်ကား၊ နာမ်ရုပ်-၂-ပါး၏အကြောင်း
 ပင်တည်း။ နာမ်ရုပ်-၂-ပါး၏အကြောင်းဟူသော်လည်း၊ အကျိုး
 ၏အကြောင်းပင်တည်း။ "အကျိုး၏အကြောင်းဟူသော်ကား၊ ၂-
 ပါး၊ ၂-ပါးဟူသော်ကား၊ အတိတ်အကြောင်း-၅-ပါးနှင့်၊ ပစ္စုပ္ပန်အ
 ကျိုး-၅-ပါး၊ ပေါင်းဆုံကြသောကာလအကျိုး၏အကြောင်းလည်း
 တပါး။ ပစ္စုပ္ပန်အကြောင်း-၅-ပါးနှင့်၊ အနာဂတ်အကျိုး-၅-ပါးပေါင်း
 ဆုံကြသောကာလ၊ အကျိုး၏အကြောင်းလည်းတပါး။" "ဤသို့အ
 ကျိုး၏အကြောင်းအားဖြင့်-၂-ပါး။ ထို-၂-ပါးတို့ဇွန်၌၊ အတိတ်က
 အကြောင်း-၅-ပါး။ ပစ္စုပ္ပန်ကအကျိုး-၅-ပါး။ ပစ္စုပ္ပန်ကအကြောင်း
 ၅-ပါး။ အနာဂတ်ကအကျိုး-၅-ပါး။"

အတိတေ ဟေတဝေါပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။

ဣဒါနိ ဟေတဝေါပဉ္စ၊ အာယတိ ဖလပဉ္စကံ။

အတိတေ ဟေတဝေါပဉ္စ၊ အတိတ်ကအကြောင်း-၅-ပါး။ ဣဒါနိ
 ဖလပဉ္စကံ၊ ပစ္စုပ္ပန်ကအကျိုး-၅-ပါး။ ဣဒါနိ ဟေတဝေါပဉ္စ၊ ပစ္စုပ္ပန်
 ကအကြောင်း-၅-ပါး။ အာယတိ ဖလပဉ္စကံ၊ အနာဂတ်က အကျိုး
 ၅-ပါး။

အကျိုး၏အကြောင်း၌၊ အကြောင်းနှင့်အကျိုးပေါင်းဆုံကြသော
 ခြင်္သေ့၊ အမှတ်ပြုသဖြင့် အကြောင်းအကျိုးထင်ပုံကား။
 မြင်သောခဏ၊ စက္ခုဒါရိကဝိထိကျသော စိတ္တက္ခကတိုင်း၊ စိတ္တ
 ကတိုင်း၊ ဒွါရ-အာရုံ-ဝိညာဏ်-ဖဿ-ဝေဒနာ-ပေါင်းဆုံကြသော
 ကာလ၊ ရှေးအကြောင်း-၅-ပါးနှင့်၊ ယခုအကျိုး-၅-ပါးပေါင်းဆုံကြ
 သော အကျိုး၏အကြောင်းလည်းတပါး။ ယခုအကြောင်း-၅-ပါးနှင့်၊
 နောင်အကျိုး-၅-ပါးပေါင်းဆုံကြသော အကျိုး၏အကြောင်းလည်း
 တပါး။ "ဤသို့ မြင်သောခဏ၊ အကျိုးနှင့်အကြောင်းပေါင်းဆုံ
 ကြသော ဉာဏ်အားထင်အောင်ရှေးကာလကမူဖြင့်၊ မြင်သောခဏ၊
 မြင်-မြင်တယ်ဟု အမှတ်ပြုသဖြင့်၊ အကြောင်းအကျိုးထင်၏၊
 အကြောင်းကား နာမ်၊ အကျိုးကား နာမ်ရုပ်။"

ကြားသောခဏ၊ သောတဒ္ဓါရီဝိထိကျသော စိတ္တက္ခဏတို့၎င်း၊
 စိတ္တက္ခဏတို့၎င်း၊ ဒွါရ-အာရုံ-ဝိညာဏ်-ဗယ-ဝေဒနာ-ပေါင်းဆုံကြသော
 ကာလ^{ကလ}၌ ရှေးအကြောင်း-၅-ပါးနှင့်ယခုအကျိုး-၅-ပါး၊ ပေါင်းဆုံကြသော
 အကျိုး၏အကြောင်းလည်းတပါး။ ယခုအကြောင်း-၅-ပါးနှင့်
 နောင်အကျိုး-၅-ပါး၊ ပေါင်းဆုံကြသောအကျိုး၏အကြောင်း
 လည်းတပါး။ ဣသို့ကြားသောခဏ၊ အကျိုးနှင့်အကြောင်း ပေါင်းဆုံ
 ကြသဟု ဉာဏ်အားထင်အောင် ရှေးကာလကရှု၍ ကြားသောခဏ၊
 ကြား-ကြားတယ်ဟု အမြတ်ပြုသဖြင့် အကြောင်းအကျိုးထင်၏။
 အကြောင်းကားနာမ်အကျိုးကားနာမ်ရပ်။ "နံသောခဏ၊ ယာနုဗ္ဗ
 ဇိကဝိထိကျသော စိတ္တက္ခဏတို့၎င်း၊ စိတ္တက္ခဏတို့၎င်း၊ ဒွါရ-အာရုံ-ဝိ
 ဉာဏ်-ဗယ-ဝေဒနာ-ပေါင်းဆုံကြသော ကာလ^{ကလ}၌ ရှေးအကြောင်း
 ၅-ပါးနှင့်ယခုအကျိုး-၅-ပါး၊ ပေါင်းဆုံကြသောအကျိုး၏အကြောင်း
 လည်းတပါး။ ယခုအကြောင်း-၅-ပါးနှင့်နောင်အကျိုး-၅-ပါး၊ ပေါင်း
 ဆုံကြသောအကျိုး၏အကြောင်းလည်းတပါး။ ဣသို့ နံသောခဏ၊
 အကျိုးနှင့်အကြောင်း ပေါင်းဆုံကြသဟု ဉာဏ်အားထင်အောင်
 ရှေးကာလကရှု၍ နံသောခဏ၊ နံ-နံတယ်ဟု အမြတ်ပြုသဖြင့် အ
 ကြောင်းအကျိုးထင်၏။ အကြောင်းကားနာမ်အကျိုးကားနာမ်ရပ်။
 "စားသောခဏ၊ ဇိဝှါဒွါရိကဝိထိကျသော စိတ္တက္ခဏတို့၎င်း၊ စိတ္တ
 က္ခဏတို့၎င်း၊ ဒွါရ-အာရုံ-ဝိညာဏ်-ဗယ-ဝေဒနာ-ပေါင်းဆုံကြသော
 ကာလ^{ကလ}၌ ရှေးအကြောင်း-၅-ပါးနှင့်ယခုအကျိုး-၅-ပါး၊ ပေါင်းဆုံကြ
 သော အကျိုး၏အကြောင်းလည်းတပါး။ ယခုအကြောင်း-၅-ပါးနှင့်
 နောင်အကျိုး-၅-ပါး၊ ပေါင်းဆုံကြသောအကျိုး၏အကြောင်းလည်း
 တပါး။ ဣသို့ စားသောခဏ၊ အကျိုးနှင့်အကြောင်း ပေါင်းဆုံကြသ
 ဟု ဉာဏ်အားထင်အောင် ရှေးကာလကရှု၍ စားသောခဏ၊ စား-
 စားတယ်ဟု အမြတ်ပြုသဖြင့် အကြောင်းအကျိုးထင်၏။ အကြောင်း
 ကားနာမ်အကျိုးကားနာမ်ရပ်။ "ထိသောခဏ၊ ကာယဒွါရိကဝိ
 ထိကျသော စိတ္တက္ခဏတို့၎င်း၊ စိတ္တက္ခဏတို့၎င်း၊ ဒွါရ-အာရုံ-ဝိညာဏ်-
 ဗယ-ဝေဒနာ-ပေါင်းဆုံကြသော ကာလ^{ကလ}၌ ရှေးအကြောင်း-၅-ပါးနှင့်ယခု
 အကျိုး-၅-ပါး၊ ပေါင်းဆုံကြသောအကျိုး၏အကြောင်းလည်းတပါး။
 ယခုအကြောင်း-၅-ပါးနှင့်နောင်အကျိုး-၅-ပါး၊ ပေါင်းဆုံကြသော အကျိုး
 ၏အကြောင်းလည်းတပါး။ ဣသို့ ထိသောခဏ၊ အကျိုးနှင့်အကြောင်း
 ပေါင်းဆုံကြသဟု ဉာဏ်အားထင်အောင် ရှေးကာလကရှု၍ ထိသော
 ခဏ၊ ထိ-ထိတယ်ဟု အမြတ်ပြုသဖြင့် အကြောင်းအကျိုးထင်၏။
 အကြောင်းကားနာမ်အကျိုးကားနာမ်ရပ်။ "သိသောခဏ၊ မိ
 ဒွါရိကဝိထိကျသော စိတ္တက္ခဏတို့၎င်း၊ စိတ္တက္ခဏတို့၎င်း၊ ဒွါရ-အာရုံ-
 ဝိညာဏ်-ဗယ-ဝေဒနာ-ပေါင်းဆုံကြသော ကာလ^{ကလ}၌ ရှေးအကြောင်း

၅-ပါးနှင့်ယခုအကျိုး-၅-ပါးပေါင်းဆုံကြသောအကျိုးအကြောင်း
လည်းတပါး။ ယခုအကြောင်း-၅-ပါးနှင့်နောင်အကျိုး-၅-ပါးပေါင်းဆုံ
ကြသောအကျိုးအကြောင်းလည်းတပါး။ ဤသို့သိသောခဏ၊ အ
ကျိုးနှင့်အကြောင်းပေါင်းဆုံကြသဟု ဉာဏ်အားထင်အောင်ရှေး
ကာလကရှု၍ သိသောခဏ၊ သိ-သိတယ်ဟု အမှတ်ပြုသဖြင့် အ
ကြောင်းအကျိုးထင်၏။ အကြောင်းကားနာမ်အကျိုးကားနာမ်ရုပ်။
"သွားသောခဏ၊ မနောဒွါရိကစိထိကျသောစိတ္တက္ခဏတိုင်း၊
စိတ္တက္ခဏတိုင်း၊ ဒွါရ-အာရုံ-ဝိညာဏ်-ဖဿ-ဝေဒနာ-ပေါင်းဆုံကြသော
ကာလ၌ရှေးအကြောင်း-၅-ပါးနှင့်ယခုအကျိုး-၅-ပါးပေါင်းဆုံကြသော
အကျိုးအကြောင်းလည်းတပါး။ ယခုအကြောင်း-၅-ပါးနှင့်နောင်အ
ကျိုး-၅-ပါးပေါင်းဆုံကြသော အကျိုးအကြောင်းလည်းတပါး။ ဤ
သို့ သွားသောခဏ၊ အကျိုးနှင့်အကြောင်းပေါင်းဆုံကြသဟု ဉာဏ်အား
ထင်အောင် ရှေးကာလကရှု၍ သွားသောခဏ၊ သွား-သွားတယ်ဟု အ
မှတ်ပြုသဖြင့် အကြောင်းအကျိုးထင်၏။ အကြောင်းကားနာမ်အ
ကျိုးကားနာမ်ရုပ်။ "ပြန်သောခဏ၊ မနောဒွါရိကစိထိကျသော
စိတ္တက္ခဏတိုင်း၊ စိတ္တက္ခဏတိုင်း၊ ဒွါရ-အာရုံ-ဝိညာဏ်-ဖဿ-ဝေဒနာ-
ပေါင်းဆုံကြသော ကာလ၌ရှေးအကြောင်း-၅-ပါးနှင့်ယခုအကျိုး-၅-ပါး
ပေါင်းဆုံကြသော အကျိုးအကြောင်းလည်းတပါး။ ယခုအကြောင်း
၅-ပါးနှင့်နောင်အကျိုး-၅-ပါးပေါင်းဆုံကြသော အကျိုးအကြောင်း
လည်းတပါး။ ဤသို့ ပြန်သောခဏ၊ အကျိုးနှင့်အကြောင်းပေါင်းဆုံ
ကြသဟု ဉာဏ်အားထင်အောင်ရှေးကာလကရှု၍ ပြန်သောခဏ၊
ပြန်-ပြန်တယ်ဟု အမှတ်ပြုသဖြင့် အကြောင်းအကျိုးထင်၏။ အ
ကြောင်းကားနာမ်အကျိုးကားနာမ်ရုပ်။ "တယ်လွမ်းသောခဏ၊
မနောဒွါရိကစိထိကျသောစိတ္တက္ခဏတိုင်း၊ စိတ္တက္ခဏတိုင်း၊ ဒွါရ-
အာရုံ-ဝိညာဏ်-ဖဿ-ဝေဒနာ-ပေါင်းဆုံကြသော ကာလ၌ရှေးအကြောင်း
၅-ပါးနှင့်ယခုအကျိုး-၅-ပါးပေါင်းဆုံကြသော အကျိုးအကြောင်း
လည်းတပါး။ ယခုအကြောင်း-၅-ပါးနှင့်နောင်အကျိုး-၅-ပါးပေါင်းဆုံ
ကြသော အကျိုးအကြောင်းလည်းတပါး။ ဤသို့ တယ်လွမ်းသော
ခဏ၊ အကျိုးနှင့်အကြောင်းပေါင်းဆုံကြသဟု ဉာဏ်အားထင်အောင်
ရှေးကာလကရှု၍ တယ်လွမ်းသောခဏ၊ တယ်လွမ်း-လွမ်းတယ်ဟု
အမှတ်ပြုသဖြင့် အကြောင်းအကျိုးထင်၏။ အကြောင်းကားနာမ်
အကျိုးကားနာမ်ရုပ်။ "ညာလွမ်းသောခဏ၊ မနောဒွါရိကစိထိ
ကျသောစိတ္တက္ခဏတိုင်း၊ စိတ္တက္ခဏတိုင်း၊ ဒွါရ-အာရုံ-ဝိညာဏ်-ဖဿ-
ဝေဒနာ-ပေါင်းဆုံကြသော ကာလ၌ရှေးအကြောင်း-၅-ပါးနှင့်ယခုအ
ကျိုး-၅-ပါးပေါင်းဆုံကြသော အကျိုးအကြောင်းလည်းတပါး။ ယ
ခုအကြောင်း-၅-ပါးနှင့်နောင်အကျိုး-၅-ပါးပေါင်းဆုံကြသော အကျိုး

အိအကြောင်းလည်းတပါး။ ဣသို့ ဉာဏ်အားထင်အောင်ရှေးကာလက ရှု၍
 ကြောင်းပေါင်းဆုံကြသဟု ဉာဏ်အားထင်အောင်ရှေးကာလက ရှု၍
 ဉာဏ်အားထင်အောင်ရှေးကာလက ရှု၍ အကြောင်းအကျိုးထင်၏။ အကြောင်းကားနာမ်၊ အကျိုးကားနာမ်ရုပ်
 "တူရုကြည့်သောခဏ၊ မနောဒွါရိကစိထိကျသောစိတ္တက္ခဏ
 တိုင်း၊ စိတ္တက္ခဏတိုင်း၊ ဒွါရ-အာရုံ-ဝိညာဏ်-ဖဿ-ဝေဒနာ-ပေါင်း
 ဆုံကြသောကာလ၌ ရှေးအကြောင်း-၅-ပါးနှင့် ယခုအကျိုး-၅-ပါး ပေါင်း
 ဆုံကြသောအကျိုး အိအကြောင်းလည်းတပါး။ ယခုအကြောင်း-၅-
 ပါးနှင့် နောင်အကျိုး-၅-ပါး ပေါင်းဆုံကြသော အကျိုး အိအကြောင်း
 လည်းတပါး။ ဣသို့ တူရုကြည့်သောခဏ၊ အကျိုးနှင့်အကြောင်း
 ပေါင်းဆုံကြသဟု ဉာဏ်အားထင်အောင်ရှေးကာလက ရှု၍ တူရု
 ကြည့်သောခဏ၊ တူရုကြည့်-ကြည့်တယ်ဟု အမှတ်ပြုသဖြင့် အ
 ကြောင်းအကျိုးထင်၏။ အကြောင်းကားနာမ်၊ အကျိုးကားနာမ်ရုပ်
 "တစောင်းကြည့်သောခဏ၊ မနောဒွါရိကစိထိကျသောစိတ္တက္ခဏ
 ကတိုင်း၊ စိတ္တက္ခဏတိုင်း၊ ဒွါရ-အာရုံ-ဝိညာဏ်-ဖဿ-ဝေဒနာ-ပေါင်း
 ဆုံကြသောကာလ၌ ရှေးအကြောင်း-၅-ပါးနှင့် ယခုအကျိုး-၅-ပါး
 ပေါင်းဆုံကြသော အကျိုး အိအကြောင်းလည်းတပါး။ ယခုအကြောင်း
 ၅-ပါးနှင့် နောင်အကျိုး-၅-ပါး ပေါင်းဆုံကြသော အကျိုး အိအကြောင်း
 လည်းတပါး။ ဣသို့ တစောင်းကြည့်သောခဏ၊ အကျိုးနှင့်အကြောင်း
 ပေါင်းဆုံကြသဟု ဉာဏ်အားထင်အောင်ရှေးကာလက ရှု၍ တစေး
 ကြည့်သောခဏ၊ တစောင်းကြည့်-ကြည့်တယ်ဟု အမှတ်ပြုသဖြင့်
 အကြောင်းအကျိုးထင်၏။ အကြောင်းကားနာမ်၊ အကျိုးကားနာမ်
 ရုပ်။ "ကွေးသောခဏ၊ မနောဒွါရိကစိထိကျသောစိတ္တက္ခဏ
 တိုင်း၊ စိတ္တက္ခဏတိုင်း၊ ဒွါရ-အာရုံ-ဝိညာဏ်-ဖဿ-ဝေဒနာ-ပေါင်းဆုံ
 ကြသောကာလ၌ ရှေးအကြောင်း-၅-ပါးနှင့် ယခုအကျိုး-၅-ပါး ပေါင်းဆုံ
 ကြသော အကျိုး အိအကြောင်းလည်းတပါး။ ယခုအကြောင်း-၅-ပါးနှင့်
 နောင်အကျိုး-၅-ပါး ပေါင်းဆုံကြသော အကျိုး အိအကြောင်းလည်းတ
 ပါး။ ဣသို့ ကွေးသောခဏ၊ အကျိုးနှင့်အကြောင်း ပေါင်းဆုံကြသဟု
 ဉာဏ်အားထင်အောင်ရှေးကာလက ရှု၍ ကွေးသောခဏ၊ ကွေး-ကွေး
 တယ်ဟု အမှတ်ပြုသဖြင့် အကြောင်းအကျိုးထင်၏။ အကြောင်းကား
 နာမ်၊ အကျိုးကားနာမ်ရုပ်။ "ဆန့်သောခဏ၊ မနောဒွါရိကစိထိကျ
 သောစိတ္တက္ခဏတိုင်း၊ စိတ္တက္ခဏတိုင်း၊ ဒွါရ-အာရုံ-ဝိညာဏ်-ဖဿ-ဝေ
 ဒနာ-ပေါင်းဆုံကြသောကာလ၌ ရှေးအကြောင်း-၅-ပါးနှင့် ယခုအကျိုး
 ၅-ပါး ပေါင်းဆုံကြသော အကျိုး အိအကြောင်းလည်းတပါး။ ယခုအ
 ကြောင်း-၅-ပါးနှင့် နောင်အကျိုး-၅-ပါး ပေါင်းဆုံကြသော အကျိုး
 အကြောင်းလည်းတပါး။ ဣသို့ ဆန့်သောခဏ၊ အကျိုးနှင့်အကြောင်း

ပေါင်းဆုံကြသဟူ၊ ဉာဏ်အားထင်အောင် ရှေး ကာလက၍၍၊ ဆန့်သော
 ခဏ၊ ဆန့်-ဆန့်တယ်ဟု အမှတ်ပြုသဖြင့်၊ အကြောင်းအကျိုးထင်၏၊
 အကြောင်းကားနာမ်အကျိုးကားနာမ်ရပ်။ ။ ဒုက္ခ-သပိတ်-သ
 က်နန်း-အဝတ်-အရုံ၊ တစ်တစ်ခုကို ယူသောခဏ၊ မနောဒွါရိကဝီထိကျ
 သောစိတ္တက္ခဏတိုင်း၊ စိတ္တက္ခဏတိုင်း၊ ဒွါရ-အာရုံ-ဝိညာဏ်-ဖဿ-ဝေ
 ဒနာ-ပေါင်းဆုံကြသောကာလ၍၍ ရှေးအကြောင်း-၅-ပါးနှင့်၊ ယခုအကျိုး
 ၅-ပါး၊ ပေါင်းဆုံကြသောအကျိုး၏အကြောင်းလည်းတပါး။ ယခုအကြောင်း၊
 ၅-ပါးနှင့်၊ နောင်အကျိုး-၅-ပါး၊ ပေါင်းဆုံကြသောအကျိုး၏အကြောင်းလည်း
 တပါး။ ။ ဤသို့ ဒုက္ခ-သပိတ်-သက်နန်း-အဝတ်-အရုံ-တစ်တစ်ခုကို ယူသော
 ခဏ၊ အကျိုးနှင့်အကြောင်း ပေါင်းဆုံကြသဟူ၊ ဉာဏ်အားထင်အောင်
 ရှေးကာလက၍၍၊ ကိုင်ယူသောခဏ၊ ကိုင်ယူ-ယူတယ်ဟု အမှတ်ပြုသ
 ဖြင့်၊ အကြောင်းအကျိုးထင်၏၊ အကြောင်းကားနာမ်အကျိုးကားနာမ်ရပ်။

။ စားသောခဏ၊ မနောဒွါရိကဝီထိကျသောစိတ္တက္ခဏတိုင်း၊ စိတ္တက္ခ
 ဏတိုင်း၊ ဒွါရ-အာရုံ-ဝိညာဏ်-ဖဿ-ဝေဒနာ-ပေါင်းဆုံကြသောကာလကလ၊
 ရှေးအကြောင်း-၅-ပါးနှင့်၊ ယခုအကျိုး-၅-ပါး၊ ပေါင်းဆုံကြသောအကျိုး
 ၏အကြောင်းလည်းတပါး။ ယခုအကြောင်း-၅-ပါးနှင့်၊ နောင်အကျိုး-၅-
 ပါး၊ ပေါင်းဆုံကြသောအကျိုး၏အကြောင်းလည်းတပါး။ ။ ဤသို့ စားသော
 ခဏ၊ အကျိုးနှင့်အကြောင်း ပေါင်းဆုံကြသဟူ၊ ဉာဏ်အားထင်အောင်
 ရှေးကာလက၍၍၊ စားသောခဏ၊ စား-စားတယ်ဟု အမှတ်ပြုသဖြင့်၊
 အကြောင်းအကျိုးထင်၏၊ အကြောင်းကားနာမ်အကျိုးကားနာမ်ရပ်။

။ သောက်သောခဏ၊ မနောဒွါရိကဝီထိကျသောစိတ္တက္ခဏတိုင်း၊
 စိတ္တက္ခဏတိုင်း၊ ဒွါရ-အာရုံ-ဝိညာဏ်-ဖဿ-ဝေဒနာ-ပေါင်းဆုံကြ
 သောကာလ၍၍ ရှေးအကြောင်း-၅-ပါးနှင့်၊ ယခုအကျိုး-၅-ပါး၊ ပေါင်းဆုံ
 ကြသောအကျိုး၏အကြောင်းလည်းတပါး။ ယခုအကြောင်း-၅-ပါးနှင့်၊
 နောင်အကျိုး-၅-ပါး၊ ပေါင်းဆုံကြသောအကျိုး၏အကြောင်းလည်းတ
 ပါး။ ။ ဤသို့ သောက်သောခဏ၊ အကျိုးနှင့်အကြောင်း ပေါင်းဆုံကြသ
 ဟူ၊ ဉာဏ်အားထင်အောင် ရှေးကာလက၍၍၊ သောက်သောခဏ၊ သောက်-
 သောက်တယ်ဟု အမှတ်ပြုသဖြင့်၊ အကြောင်းအကျိုးထင်၏၊ အ
 ကြောင်းကားနာမ်အကျိုးကားနာမ်ရပ်။ ။ ခဲသောခဏ၊ မနောဒွါရိက
 ဝီထိကျသောစိတ္တက္ခဏတိုင်း၊ စိတ္တက္ခဏတိုင်း၊ ဒွါရ-အာရုံ-ဝိညာဏ်-ဖဿ-
 ဝေဒနာ-ပေါင်းဆုံကြသောကာလ၍၍ ရှေးအကြောင်း-၅-ပါးနှင့်၊ ယခုအကျိုး-၅-
 ပါး၊ ပေါင်းဆုံကြသောအကျိုး၏အကြောင်းလည်းတပါး။ ယခုအကြောင်း
 ၅-ပါးနှင့်၊ နောင်အကျိုး-၅-ပါး၊ ပေါင်းဆုံကြသောအကျိုး၏အကြောင်း
 လည်းတပါး။ ။ ဤသို့ ခဲသောခဏ၊ အကျိုးနှင့်အကြောင်း ပေါင်းဆုံကြ
 သဟူ၊ ဉာဏ်အားထင်အောင် ရှေးကာလက၍၍၊ ခဲသောခဏ၊ ခဲ-ခဲတယ်
 ဟု အမှတ်ပြုသဖြင့်၊ အကြောင်းအကျိုးထင်၏၊ အကြောင်းကားနာမ်

အကျိုးကားနာမ်ရပ်။ "လျက်သောခဏ၊မနောဒွါရိကဝီထိကျ
 သောစိတ္တက္ခဏတိုင်း၊စိတ္တက္ခဏတိုင်း၊ဒွါရ-အာရုံ-ဝိညာဏ်-ဖဿ-ဝေဒနာ-ပေါင်းဆုံကြသော
 ကာလကာလ၊ရှေးအကြောင်း-၅-ပါးနှင့်ယခုအကျိုး-၅-ပါးပေါင်းဆုံကြသောအကျိုး
 အကြောင်း-၅-ပါးနှင့်၊နောင်အကျိုး-၅-ပါးပေါင်းဆုံကြသောအကျိုး
 အကြောင်းလည်းတပါး။ဣသို့လျက်သောခဏ၊အကျိုးနှင့်အ
 ကြောင်းပေါင်းဆုံကြသဟု၊ဉာဏ်အားထင်အောင်ရှေးကာလကရှု
 လျက်သောခဏ၊လျက်-လျက်တယ်ဟုအမှတ်ပြုသဖြင့်၊အကြောင်း
 အကျိုးထင်အံ့၊အကြောင်းကားနာမ်အကျိုးကားနာမ်ရပ်။ "ကျ
 ကြီးစွန့်သောခဏ၊မနောဒွါရိကဝီထိကျသောစိတ္တက္ခဏတိုင်း၊စိတ္တ
 က္ခဏတိုင်း၊ဒွါရ-အာရုံ-ဝိညာဏ်-ဖဿ-ဝေဒနာ-ပေါင်းဆုံကြသော
 ကာလကာလ၊ရှေးအကြောင်း-၅-ပါးနှင့်ယခုအကျိုး-၅-ပါးပေါင်းဆုံ
 ကြသောအကျိုးအကြောင်းလည်းတပါး။ယခုအကြောင်း-၅-ပါးနှင့်
 နောင်အကျိုး-၅-ပါးပေါင်းဆုံကြသောအကျိုးအကြောင်းလည်း
 တပါး။ဣသို့-ကျင်ကြီးစွန့်သောခဏ၊အကျိုးနှင့်အကြောင်းပေါင်း
 ဆုံကြသဟု၊ဉာဏ်အားထင်အောင်ရှေးကာလကရှု၍၊ကျင်ကြီးစွန့်
 သောခဏ၊ကျင်ကြီးစွန့်-စွန့်တယ်ဟုအမှတ်ပြုသဖြင့်၊အကြောင်း
 အကျိုးထင်အံ့၊အကြောင်းကားနာမ်အကျိုးကားနာမ်ရပ်။ "

ကျင်ငယ်စွန့်သောခဏ၊မနောဒွါရိကဝီထိကျသောစိတ္တက္ခဏတိုင်း၊
 စိတ္တက္ခဏတိုင်း၊ဒွါရ-အာရုံ-ဝိညာဏ်-ဖဿ-ဝေဒနာ-ပေါင်းဆုံကြ
 သောကာလကာလ၊ရှေးအကြောင်း-၅-ပါးနှင့်ယခုအကျိုး-၅-ပါး
 ပေါင်းဆုံကြသောအကျိုးအကြောင်းလည်းတပါး။ယခုအကြောင်း
 ၅-ပါးနှင့်၊နောင်အကျိုး-၅-ပါးပေါင်းဆုံကြသောအကျိုးအ
 ကြောင်းလည်းတပါး။ဣသို့-ကျင်ငယ်စွန့်သောခဏ၊အကျိုးနှင့်
 အကြောင်းပေါင်းဆုံကြသဟု၊ဉာဏ်အားထင်အောင်ရှေးကာလက
 ရှု၍၊ကျင်ငယ်စွန့်သောခဏ၊ကျင်ငယ်စွန့်-စွန့်တယ်ဟုအမှတ်ပြု
 သဖြင့်၊အကြောင်းအကျိုးထင်အံ့၊အကြောင်းကားနာမ်အကျိုးကား
 နာမ်ရပ်။ "

ပြောဆိုသောခဏ၊မနောဒွါရိကဝီထိကျသောစိတ္တက္ခဏတိုင်း၊
 စိတ္တက္ခဏတိုင်း၊ဒွါရ-အာရုံ-ဝိညာဏ်-ဖဿ-ဝေဒနာ-ပေါင်းဆုံကြ
 သောကာလကာလ၊ရှေးအကြောင်း-၅-ပါးနှင့်ယခုအကျိုး-၅-ပါးပေါင်း
 ဆုံကြသောအကျိုးအကြောင်းလည်းတပါး။ယခုအကြောင်း-၅-ပါး
 နှင့်၊နောင်အကျိုး-၅-ပါးပေါင်းဆုံသောအကျိုးအကြောင်းလည်း
 တပါး။ဣသို့-ပြောဆိုသောခဏ၊အကြောင်းနှင့်အကျိုးပေါင်းဆုံ
 သဟု၊ဉာဏ်အားထင်အောင်ရှေးကာလကရှု၍၊ပြောဆိုသောခဏ၊
 ပြောဆို-ပြောဆိုတယ်ဟုအမှတ်ပြုသဖြင့်၊အကြောင်းအကျိုးထင်

အကြောင်းကားနာမ်အကျိုးကားနာမ်ရပ်
အကြောင်း၌အကြောင်းနှင့်အကျိုးပေါင်းဆုံကြသဟူ၍အမြတ်
မြသဖြင့်အကြောင်းအကျိုးထင်ပုံ။

အတိတ်အကြောင်း-၅-ပါးဟူသော်ကား။ "အဝိဇ္ဇာ၊ သင်္ခါရ
တဏှာ၊ ဥပါဒါန်၊ ဘဝ-အားဖြင့်-၅-ပါး။ ထို-၅-ပါးတို့တွင်၊ ရှေးရှေးဘဝ
ကံကိုအားထုတ်သော ကာလကာလ၊ အကျိုးကို ဒုက္ခ၊ အကြောင်းကို
သမုဒယဟု-မသိခြင်းသည်၊ အဝိဇ္ဇာမည်၏။ "မသိခြင်းကြောင့်အ
ကျိုးကိုရအောင်အားထုတ်ခြင်းသည်၊ သင်္ခါရမည်၏။ "အားထုတ်
ခြင်းကြောင့်ရသောအကျိုးကိုတပ်မက်ခြင်းသည်၊ တဏှာမည်၏။

"တပ်မက်ခြင်းကြောင့်-ရသောအကျိုးကိုစွဲလန်းခြင်းသည်၊ ဥပါ
ဒါန်မည်၏။ "စွဲလန်းခြင်းကြောင့်၊ ရသောအကျိုးကို-ခဏတခုတ
ခုအကျိုး-၅-ခု၊ ၅-ခု၊ အစုအစုဖြစ်အောင်ဖြုတ်ခြင်းသည်၊ ဘဝမည်၏။

ဤသို့-ရှေးရှေးဘဝ၊ ကံကိုအားထုတ်သော ကာလကာလ၌၊ ဤ
အကြောင်းတရား-၅-ပါးတို့သည်၊ ယခုယခုဘဝ၊ ပဋိသန္ဓေအကျိုးကို
ရခြင်း၏အကြောင်းဖြစ်ကုန်၏။

ပုဂ္ဂိုလ်ကမ္မဘဝသို့ မောဟော အဝိဇ္ဇာ၊ အာယုတနာသင်္ခါရ၊ နိ
ကန္တိတဏှာ၊ ဥပါဂမနံ ဥပါဒါန်၊ စေတနာ ဘဝေါဟိ ဣမေပဉ္စမ္မာ ပု
ဂ္ဂိုလ်ကမ္မဘဝသို့ ဣမ ပဋိသန္ဓိယံ ပစ္စယာ။

ပုဂ္ဂိုလ်ကမ္မဘဝသို့၊ ရှေးရှေးဘဝ-ကံကိုအားထုတ်သော ကာလ
ကာလ၌။ မောဟော၊ မသိခြင်းသည်။ အဝိဇ္ဇာ၊ အဝိဇ္ဇာမည်၏။ အာယု
တနာ၊ အားထုတ်ခြင်းသည်။ သင်္ခါရ၊ သင်္ခါရမည်၏။ နိကန္တိ၊ တပ်မက်
ခြင်းသည်။ တဏှာ၊ တဏှာမည်၏။ ဥပါဂမနံ၊ စွဲလန်းခြင်းသည်။ ဥပါဒါန်၊
ဥပါဒါန်မည်၏။ စေတနာ၊ ခဏတခုတခု-အကျိုး-၅-ခု၊ ၅-ခု၊ အစုအစုဖြစ်
အောင်ဖြုတ်ခြင်းသည်။ ဘဝေါဟိ၊ ဘဝမည်၏။ ဣဟိ၊ ဤသို့။ ပုဂ္ဂိုလ်ကမ္မဘဝသို့၊
ရှေးရှေးဘဝ-ကံကိုအားထုတ်သော ကာလကာလ၌။ ဣမေပဉ္စမ္မာ၊ ဤ
အကြောင်းတရား-၅-ပါးတို့သည်။ ဣမ ပဋိသန္ဓိယံ၊ ယခုယခုဘဝ-ပ
ဋိသန္ဓေ အကျိုးကိုရခြင်း၏။ ပစ္စယာ၊ အကြောင်းတို့သည်။ ဟောန္တိ၊
ဖြစ်ကုန်၏။

ပစ္စုပ္ပန်အကျိုး-၅-ပါးဟူသော်ကား။ "ဝိညာဏ်-နာမ်ရပ်-
သဗ္ဗာယတနံ၊ ဖဿ၊ ဝေဒနာ-အားဖြင့်-၅-ပါး။ ထို-၅-ပါးတို့တွင်၊ ယခု
ယခုဘဝ၊ အကျိုးနှင့်ပြည့်စုံသော ကာလကာလ၊ ရှေးရှေးဘဝ၏အ
ဆုံးအဆုံးစွဲတို့နှင့်၊ ယခုယခုဘဝ၏အစအစ ပဋိသန္ဓေ၊ အကြားအလပ်
မရှိ၊ တသားတည်းစပ်မိခြင်းသည်၊ ဝိညာဏ်မည်၏။ "ဝိညာဏ်စပ်
မိသောခဏ၊ ပြေးဝင်သကဲ့သို့ သက်ခြင်းသည်၊ နာမ်ရပ်မည်၏။
နာမ်ရပ်သက်သောခဏ၊ ၆-ဒွါရကြည်ခြင်းသည်၊ အာယတနမည်၏။
၆-ဒွါရကြည်သောခဏ၊ ဒွါရ-အာရုံ-ဝိညာဏ်-၃-ပါးတို့၏တွေ့ခြင်းသည်။

ဖဿမည်၏။ "တွေ့သောခဏ၊ ခံစားခြင်းသည်၊ ဝေဒနာမည်၏။
ဣသို-ယခုယခုဘဝ၊ အကျိုးနှင့်ပြည့်စုံသောကာလကာလ၊
ဣအကျိုးတရား-၅-ပါးတို့သည်၊ ရှေးရှေးအမှု၊ ခဏတခုတခု၊ အ
ကျိုး-၅-ခု၊ ၅-ခု၊ အစုအစု ဖြစ်အောင်ပြုသော ကံ၏အကြောင်းကြောင့်
ဖြစ်ကုန်၏။"

• ဣဇပဋိသန္တိဝိညာဏံ ဗြဟ္မန္တိ နာမရူပံ ပဿဒေါ အာယတနံ
ပုဋ္ဌော ဖဿော ဝေဒယိတံ ဝေဒနာတိ ဣမေပစ္စမန္တာ ဣဇပပတ္တိဘဝသ္မိံ
ပုရေကတဿ ကမ္မဿ ပစ္စယာ။ "

ဣဇပပတ္တိဘဝသ္မိံ၊ ယခုယခုဘဝ-အကျိုးနှင့်ပြည့်စုံသော
ကာလကာလ၌။ ပဋိသန္တိ၊ ခပ်ခြင်းသည်။ ဝိညာဏံ၊ ဝိညာဏ်မည်၏။
ဗြဟ္မန္တိ၊ သက်ခြင်းသည်။ နာမရူပံ၊ နာမ်ရုပ်မည်၏။ ပဿဒေါ၊ ကြည့်
ခြင်းသည်။ အာယတနံ၊ အာယတနမည်၏။ ပုဋ္ဌော၊ တွေ့ခြင်းသည်။ ဖဿော
ဖဿမည်၏။ ဝေဒယိတံ၊ ခံစားခြင်းသည်။ ဝေဒနာ၊ ဝေဒနာမည်၏။ ဣတိ
ဣသို။ ဣဇပပတ္တိဘဝသ္မိံ၊ ယခုယခုဘဝ၊ အကျိုးနှင့်ပြည့်စုံသောကာလ
ကာလ၌။ ဣမေပစ္စမန္တာ၊ ဣအကျိုးတရား ငါးပါးတို့သည်။ ပုရေကတဿ
ရှေးရှေးအမှု၊ ခဏတခုတခု၊ အကျိုး ငါးခုငါးခု၊ အစုအစု ဖြစ်အောင်ပြုသော
ကမ္မဿ၊ ကံ၏။ ပစ္စယာ၊ အကြောင်းကြောင့်။ ဟေန္တိ၊ ဖြစ်ကုန်၏။ "

(အမ္ဘာစကား။) "ယခုယခုဘဝ၊ ကံကိုအားထုတ်သောကာလ
ကာလ၊ ခဏခဏ၊ ရွေ့သောအားဖြင့် ရင့်တိုင်း၊ ရင့်တိုင်း၊ ဒွါရ-အာရုံ
ဝိညာဏ်-ဖဿ-ဝေဒနာ-ပေါင်းဆုံကြသောကာလကာလ၊ လေးပါး
လေးပါးသော အာယတနတို့၌ အကျိုးပေးခွင့်မရ၊ ယခုယခုခဏ
ကိန်းသော ရှေးရှေးအကြောင်း၊ နောင်နောင်အကျိုးနှင့်သာစပ်သော
ကြောင့်အဟောင်း၊ ယခုယခုအကြောင်း၊ နောင်နောင်အကျိုးနှင့်
သာစပ်သော ကြောင့်အသစ်။ ဣသို-အဟောင်းအသစ်နှစ်ရပ်၊
အကြောင်းအကျိုးစပ်၍ အထပ်ထပ်ကိန်းဝပ်သော-အဝိဇ္ဇာ၊ သင်္ခါ
ရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ-က အကြောင်းငါးပါး၊ ဝိညာဏ်-နာမ်ရုပ်-
သဠာယတန-ဖဿ-ဝေဒနာ-က အကျိုးငါးပါး။ ဣသို-အဟောင်း
အသစ်နှစ်ရပ်၊ အကြောင်းအကျိုးစပ်၍ အထပ်ထပ်ဆိုသည်ဖြစ်၏။

ပစ္စပ္ပန်အကြောင်းငါးပါးဟူသော်ကား။ "အဝိဇ္ဇာ၊ သင်္ခါရ
တဏှာ၊ ဥပါဒါန်၊ ဘဝ-အားဖြင့်ငါးပါး။ ထိုငါးပါးတို့တွင်၊ ယခုယခုဘဝ
ကံကိုအားထုတ်သောကာလကာလ၊ ခဏခဏ၊ ရွေ့သောအားဖြင့် ရင့်
တိုင်း၊ ရင့်တိုင်း၊ အဟောင်းအသစ်နှစ်ရပ်၊ အကြောင်းအကျိုးစပ်၍
အထပ်ထပ်ကိန်းဝပ်သော-လေးပါးလေးပါးသော အာယတနတို့၏
အကျိုးကိုဒုက္ခ၊ အကြောင်းကိုသမုဒယဟု-မသိခြင်းသည်၊ အဝိဇ္ဇာ
မည်၏။ "မသိခြင်းကြောင့်၊ ခဏခဏ-ရွေ့သောအားဖြင့် ရင့်တိုင်း
ရင့်တိုင်း၊ အဟောင်းအသစ်နှစ်ရပ်၊ အကြောင်းအကျိုးစပ်၍ အထပ်

ထပ်ကိန်းဝပ်သော-လေးပါးလေးပါးသော အာယတနတို့၏အကျိုးကို
 ရအောင်အားထုတ်ခြင်းသည်သင်္ခါရမည်၏။ «အားထုတ်ခြင်း»
 သစ်နှစ်ရပ်အကြောင်းအကျိုးစပ်၍အထပ်ထပ်ကိန်းဝပ်သော-လေး
 ပါးလေးပါးသော အာယတနတို့၏ရသောအကျိုးကိုတပ်မက်ခြင်း
 သည်တဏှာ မည်၏။ «တပ်မက်ခြင်းကြောင့်၊ ခဏခဏ ရွေ့သော
 အားဖြင့် ရင့်တိုင်းရင့်တိုင်း၊ အဟောင်းအသစ်နှစ်ရပ်အကြောင်းအ
 ကျိုးစပ်၍အထပ်ထပ်ကိန်းဝပ်သော-လေးပါးလေးပါးသော အာယ
 တနတို့၏ ရသောအကျိုးကိုစွဲလမ်းခြင်းသည်ဥပါဒါန်မည်၏။ «
 စွဲလမ်းခြင်းကြောင့်၊ ခဏခဏ ရွေ့သောအားဖြင့် ရင့်တိုင်းရင့်တိုင်း၊
 အဟောင်းအသစ်နှစ်ရပ်အကြောင်းအကျိုးစပ်၍အထပ်ထပ်
 ကိန်းဝပ်သော-လေးပါးလေးပါးသော အာယတနတို့၏ရသောအ
 ကျိုးကို၊ ခဏတခုတခုအကျိုးငါးခုငါးခုအစုအစု ဖြစ်အောင်ဖြူ
 ခြင်းသည်ဘဝ မည်၏။ «ဣသိ-ယခုယခုဘဝ၊ ကံကိုအားထုတ်
 သောကာလကာလ၊ ဣအကြောင်းတရားငါးပါးတို့သည်၊ နောင်နောင်
 ဘဝ၊ ပဋိသန္ဓေအကျိုးကိုရခြင်း၏အကြောင်းဖြစ်ကုန်၏။»

ဣမ ပရိပဏ္ဏတာ အာယတနာနံ မောဟော အဝိဇ္ဇာ အယူ
 ဟနာသင်္ခါရ နိက္ခန္တိ တဏှာ ဥပါဂမနံ ဥပါဒါနံ စေတနာဘဝေါတိ
 ဣမေပဉ္စဓမ္မာ ဣမကမ္မဘဝသ္မိ အာယတိ ပဋိသန္ဓိယာ ပစ္စယာ။»
 ဣမကမ္မဘဝသ္မိ၊ ယခုယခုဘဝ၊ ကံကိုအားထုတ်သောကာ
 လကာလ၌။ ပရိပဏ္ဏတာ-ပရိပဏ္ဏနံ၊ ရင့်ကျက်တိုင်းရင့်ကျက်
 တိုင်း။ အာယတနာနံ၊ အာယတနတို့၏။ မောဟော၊ မေ့ခြင်းသည်။
 အဝိဇ္ဇာ၊ အဝိဇ္ဇာမည်၏။ ပရိပဏ္ဏတာ-ပရိပဏ္ဏနံ၊ ရင့်ကျက်တိုင်း
 ရင့်ကျက်တိုင်း။ အာယတနာနံ၊ အာယတနတို့၏။ အယူဟနာ၊ အား
 ထုတ်ခြင်းသည်။ သင်္ခါရ၊ သင်္ခါရမည်၏။ ပရိပဏ္ဏတာ-ပရိပဏ္ဏ
 နံ၊ ရင့်ကျက်တိုင်းရင့်ကျက်တိုင်း။ အာယတနာနံ၊ အာယတနတို့
 ၏။ နိက္ခန္တိ၊ တပ်မက်ခြင်းသည်။ တဏှာ၊ တဏှာမည်၏။ ပရိပဏ္ဏ
 တာ-ပရိပဏ္ဏနံ၊ ရင့်ကျက်တိုင်းရင့်ကျက်တိုင်း။ အာယတနာ
 နံ၊ အာယတနတို့၏။ ဥပါဂမနံ၊ စွဲလမ်းခြင်းသည်။ ဥပါဒါနံ၊ ဥပါဒါန်
 မည်၏။ ပရိပဏ္ဏတာ-ပရိပဏ္ဏနံ၊ ရင့်ကျက်တိုင်းရင့်ကျက်တိုင်း။
 အာယတနာနံ၊ အာယတနတို့၏။ စေတနာ၊ ခဏတခုတခုအကျိုး
 ငါးခုငါးခုအစုအစုဖြစ်အောင်ဖြူခြင်းသည်။ ဘဝေါ၊ ဘဝမည်၏။
 ဣတိ၊ ဣသိ။ ဣမကမ္မဘဝသ္မိ၊ ယခုယခုဘဝ၊ ကံကိုအားထုတ်သော
 ကာလကာလ၌။ ဣမေပဉ္စဓမ္မာ၊ ဣအကြောင်းတရားငါးပါးတို့
 သည်။ အာယတိ၊ ပဋိသန္ဓိယာ၊ နောင်နောင်ဘဝ-ပဋိသန္ဓေကိုရခြင်း
 ၏။ ပစ္စယာ၊ အကြောင်းတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။»

အနာဂတ်အကျိုးငါးပါးဟူသော်ကား။ "ဝိညာဏ်နာမ်
 ရုံ၏သဠာယတနံ၊ ဖဿ၊ ဝေဒနာ-အားဖြင့်ငါးပါး၊ ထိုငါးပါးတို့တွင်
 နောင်နောင်ဘဝ၊ အကျိုးနှင့်ပြည့်စုံသော ကာလကာလ၊ ပာသုယသ
 ဘဝ၏အဆုံးအသုံးစုတို့နှင့်၊ နောင်နောင်ဘဝ၏အစအစပင်သဠော
 အကြားအလပ်မရှိ-တသားတည်းစပ်မိခြင်းသည်၊ ဝိညာဏ်မည်၏။
 "ဝိညာဏ်စပ်မိသောခဏ၊ ပြေးဝင်သကဲ့သို့သက်ခြင်းသည်၊ နာမ
 ရုပ်မည်၏။ "နာမ်ရုပ်သက်သောခဏ၊ ၆-ဒွါရကြည်ခြင်းသည်၊
 အာယတနမည်၏။ " ၆-ဒွါရကြည်သောခဏ၊ ဒွါရ-အာရုံ-ဝိညာဏ်
 သုံးပါးတို့၏တွေ့ခြင်းသည်၊ ဖဿ မည်၏။ "တွေ့သောခဏ၊ ခံစား
 ခြင်းသည်၊ ဝေဒနာမည်၏။ "ဣသို-နောင်နောင်ဘဝ၊ အကျိုးနှင့်
 ပြည့်စုံသော ကာလကာလ၊ ဣအကျိုးတရားငါးပါးတို့သည်၊ ပာသုယသ
 အမှု၊ ခဏတခုတခုအကျိုးငါးခုငါးခုအစုအစု ဖြစ်အောင်ပြုသော
 ကံ၏အကြောင်းကြောင့် ဖြစ်ကြကုန်၏။ "

အာယတိံ ပဋိသန္ဓိဝိညာဏံ ဗြဟ္မန္တိ နာမရူပံ ပဿာဒေါ အာ
 ယတနံ ဖုဋ္ဌော ဖဿော ဝေဒယိတံ ဝေဒနာတိ ဣမေပဉ္စမဏ္ဍာ အာ
 ယတိ ဥပပတ္တိဘဝသ္မိံ ဣမကတဿ ကမ္မဿ ပစ္စယာ။ "

အာယတိံ ဥပပတ္တိဘဝသ္မိံ၊ နောင်နောင်ဘဝ၊ အကျိုးနှင့်ပြည့်
 စုံသော ကာလကာလ၌၊ ပဋိသန္ဓိ၊ စပ်ခြင်းသည်။ ဝိညာဏံ၊ ဝိညာဏ်မည်
 ၏။ ဗြဟ္မန္တိ၊ သက်ခြင်းသည်။ နာမရူပံ၊ နာမ်ရုပ်မည်၏။ ပဿာဒေါ၊ ကြည့်
 ခြင်းသည်။ အာယတနံ၊ အာယတနံ မည်၏။ ဖုဋ္ဌော၊ တွေ့ခြင်းသည်။
 ဖဿော၊ ဖဿ မည်၏။ ဝေဒယိတံ၊ ခံစားခြင်းသည်။ ဝေဒနာ၊ ဝေဒနာ
 မည်၏။ ဣသို၊ ဣသို။ အာယတိံ ဥပပတ္တိဘဝသ္မိံ၊ နောင်နောင်ဘဝ၊
 အကျိုးနှင့်ပြည့်စုံသော ကာလကာလ၌၊ ဣမေပဉ္စမဏ္ဍာ၊ ဣအကျိုးတ
 ရားငါးပါးတို့သည်။ ဣမကတဿ၊ ယခုယခုအမှု၊ ခဏတခုတခုအကျိုး
 ငါးခုငါးခုအစုအစုဖြစ်အောင်ပြုသော။ ကမ္မဿ၊ ကံ၏။ ပစ္စယာ၊ အ
 ကြောင်းကြောင့်။ ဟောန္တိ၊ ဖြစ်ကုန်၏။ "

ဣသို- ကမ္မဝဋ်၊ ဝိပါကဝဋ် အလှိုအားဖြင့်၊ နာမ်ရုပ်၏အကြောင်း
 ကိုသိမ်းဆည်းခြင်းကိုပြု၏။ "

ဝေံ ကမ္မဝဋ် ဝိပါကဝဋ် ဝသေနံ နာမရူပဿ ပစ္စယပရိဂ္ဂဟံ ကရော
 ဝေံ၊ ဣသို။ ကမ္မဝဋ် ဝိပါကဝဋ် ဝသေနံ၊ ကမ္မဝဋ်-ဝိပါကဝဋ်အလှို
 အားဖြင့်။ နာမရူပဿ၊ နာမ်ရုပ်၏။ ပစ္စယပရိဂ္ဂဟံ၊ အကြောင်းကိုသိမ်း
 ဆည်းခြင်းကို။ ကရောတိ၊ ပြု၏။ "

ဣသို ကမ္မဝဋ်-ဝိပါကဝဋ် အလှိုအားဖြင့်၊ နာမ်ရုပ်၏အကြောင်း
 ကိုသိမ်းဆည်းခြင်းကိုပြုသော-ထိုယောဂီသည်၊ အကြောင်းကားကမ္မ
 ဝဋ်၊ အကျိုးကားဝိပါကဝဋ်-ဟု၊ နှလုံးဖြဖြ၊ ဣသို ကမ္မဝဋ်-ဝိပါကဝဋ်
 အလှိုအားဖြင့်၊ အကြောင်းကြောင့် နာမ်ရုပ်ဖြစ်သည်ကို မြင်၍၊ ယခု

ယခုဘဝ၊ အကျိုးနှင့်ပြည့်စုံသော ကာလကာလ၌၊ ဣနာမ်ရုပ်သည်၊
 ကမ္မဝဋ်ဝိပါကဝဋ်အလိုအားဖြင့်၊ အကြောင်းကြောင့်ဖြစ်လည်းဖြစ်
 သကဲ့သို့၊ ထိုအတူ၊ နောင်နောင်ဘဝ၊ အကျိုးနှင့်ပြည့်စုံသော ကာလ
 ကာလ၌လည်း၊ ဣနာမ်ရုပ်သည်၊ ကမ္မဝဋ်ဝိပါကဝဋ်အလိုအားဖြင့်၊ အ
 ကြောင်းကြောင့်ဖြစ်လည်းဖြစ်ဘူးလေပြီ၊ နောင်နောင်ဘဝ၊ အကျိုး
 နှင့်ပြည့်စုံသော ကာလကာလ၌လည်း၊ ဣနာမ်ရုပ်သည်၊ ကမ္မဝဋ်ဝိပါ
 ကဝဋ်အလိုအားဖြင့်သာလျှင်၊ အကြောင်းကြောင့်ဖြစ်လည်းဖြစ်လ
 တံ့ဟု ရှု၏။

သောဝေ ကမ္မဝဋ်ဝိပါကဝဋ်ဝသေန ပစ္စယတော နာမရူပဿ
 ပဝတ္တိဒိဿာ ယထာဣဒိ ဇေတရဟိ ဝေ အတိတေပိ အဇ္ဈိနေ ကမ္မဝဋ်
 ဝိပါကဝဋ်ဝသေန ပစ္စယတော ပဝတ္တိတ္ထ၊ အနာဂတေပိ ကမ္မဝဋ်ဝိပါက
 ဝဋ်ဝသေန ပစ္စယတော ပဝတ္တိဿတိတိ သမန္နပဿတိ။

သော၊ ထိုယောဂီသည်။ ဝေ၊ ဣသို့။ ကမ္မဝဋ်ဝိပါကဝဋ်ဝသေန၊
 ကမ္မဝဋ်-ဝိပါကဝဋ်အလိုအားဖြင့်၊ ပစ္စယတော၊ အကြောင်းကြောင့်၊ နာ
 မရူပဿ၊ နာမ်ရုပ်၏။ ပဝတ္တိ၊ ဖြစ်သည်ကို။ ဒိဿာ၊ မြင်၍။ ဇေတရဟိ၊
 ယခုယခုဘဝ၊ အကျိုးနှင့်ပြည့်စုံသော ကာလကာလ၌။ ဣဒံ နာမရူပံ၊ ဣ
 နာမ်ရုပ်သည်။ ကမ္မဝဋ်ဝိပါကဝဋ်ဝသေန၊ ကမ္မဝဋ်-ဝိပါကဝဋ်အလို
 အားဖြင့်။ ပစ္စယတော၊ အကြောင်းကြောင့်။ ပဝတ္တိတ္ထ၊ ဖြစ်လည်း
 ဖြစ်သကဲ့သို့။ ဝေ အတိတေပိ အဇ္ဈိနေ၊ ရှေးရှေးဘဝ၊
 အကျိုးနှင့်ပြည့်စုံသော ကာလကာလ၌လည်း။ ဣဒံ နာမရူပံ၊ ဣနာမ်ရုပ်
 သည်။ ကမ္မဝဋ်ဝိပါကဝဋ်ဝသေန၊ ကမ္မဝဋ်-ဝိပါကဝဋ်အလိုအားဖြင့်။
 ပစ္စယတော၊ အကြောင်းကြောင့်။ ပဝတ္တိတ္ထ၊ ဖြစ်လည်းဖြစ်ဘူးလေပြီ။
 အနာဂတေပိ အဇ္ဈိနေ၊ နောင်နောင်ဘဝ၊ အကျိုးနှင့်ပြည့်စုံသော ကာလ
 ကာလ၌လည်း။ ဣဒံ နာမရူပံ၊ ဣနာမ်ရုပ်သည်။ ကမ္မဝဋ်ဝိပါကဝဋ်ဝသေ
 နေဝ၊ ကမ္မဝဋ်-ဝိပါကဝဋ်အလိုအားဖြင့်သာလျှင်။ ပစ္စယတော၊ အကြောင်း
 ကြောင့်။ ပဝတ္တိဿတိ၊ ဖြစ်လည်းဖြစ်လတံ့။ ဣတိ၊ ဣသို့။ သမန္နပဿ
 တိ၊ ရှု၏။

ဣသို့ ရှုသောယောဂီအား၊ ၁၆-ပါးသော ယုံမှားခြင်းကင်းပျော်
 ၏။ ကင်းပျောက်ပုံကား။ ။ ရှေးရှေးဘဝ၊ အကျိုးနှင့်ပြည့်စုံသော
 ကာလကာလ၊ ငါဖြစ်ဘူးလေသလော၊ ရှေးရှေးဘဝ၊ အကျိုးနှင့်ပြည့်
 စုံသော ကာလကာလ၊ ငါမဖြစ်ဘူးလေသလော၊ ရှေးရှေးဘဝ၊ အကျိုး
 နှင့်ပြည့်စုံသော ကာလကာလ၊ ဘယ်အမျိုးဘယ်အနွယ် ငါဖြစ်ဘူး
 လေသနည်း။ ရှေးရှေးဘဝ၊ အကျိုးနှင့်ပြည့်စုံသော ကာလကာလ၊
 ဘယ်အခြင်းအရာ ငါဖြစ်ဘူးလေသနည်း။ (အခြင်းအရာ ဟူသည်
 ကား၊ ဖြူသောအခြင်းအရာ၊ မညှိသောအခြင်းအရာ၊ ဆူသောအခြင်း
 အရာ၊ ကျင်သောအခြင်းအရာ၊ နှိမ်သောအခြင်းအရာ၊ မြင့်သောအခြင်း

အရတည်း။ "မြင်သောအခြင်းအရတည်းလည်း၊ ရှည်သောအခြင်း
 အရတည်း။ နိမ့်သောအခြင်းအရတည်းလည်း၊ ပိုသောအခြင်း
 အရတည်း။ ငါ့သောအခြင်းအရတည်းလည်း၊ ဟိန်သောအခြင်း
 အရတည်း။ ဆူသောအခြင်းအရတည်းလည်း၊ ဝံသောအခြင်း
 အရတည်း။ မည်းသောအခြင်းအရတည်းလည်း၊ နက်သောအခြင်း
 အရတည်း။ ဖြူသောအခြင်းအရတည်း၊ ဖြူသောအခြင်းအရတည်း
 တည်း။ ဤနည်းဖြင့် သတ္တန်အခြင်းအရတည်းမျှကို ဟူလော။
 ရှေးရှေးဘဝ၊ အကျိုးနှင့်ပြည့်စုံသော ကာလကာလ၊ ဘယ်အမျိုးဘယ်
 အနွယ်အဆက်ဆက် ငါဖြစ်၍၊ ဘယ်အမျိုးဘယ်အနွယ်အဆက်ဆက်
 ငါဖြစ်ဘူးလေသနည်း။ "ဤသို့ရှေးအဘို့ကို အာရုံပြု၍ ဖြစ်သော
 ယုံမှားခြင်းငါးပါး။"

ယာသာ ပုဗ္ဗန္တိ အာရဗ္ဗ အဟောသိ နှစ်ခေါ် အဟံ အတိတမန္တိ
 နံ၊ နှစ်ခေါ် အဟောသိ အတိတမန္တိ နံ၊ ကိ နှစ်ခေါ် အဟောသိ အတိတ
 မန္တိ နံ၊ ကထံ နှစ်ခေါ် အဟောသိ အတိတမန္တိ နံ၊ ကိ ဟုတ္တာ ကိ အဟော
 သိ နှစ်ခေါ် အဟံ အတိတမန္တိ နန္တိ ပဗ္ဗဝိစာ ဝိစိကိစ္ဆာ ဝုတ္တာ။ "

ပုဗ္ဗန္တိ၊ ရှေးအဘို့ကို အာရဗ္ဗ အာရုံပြု၍ အတိတမန္တိ နံ၊ ရှေး
 ရှေးဘဝ၊ အကျိုးနှင့်ပြည့်စုံသော ကာလကာလ၌၊ အဟံ၊ ငါသည်။ အ
 ဟောသိ နှစ်ခေါ်၊ ဖြစ်ဘူးလေသလော။ အတိတမန္တိ နံ၊ ရှေးရှေးဘဝ၊ အ
 ကျိုးနှင့်ပြည့်စုံသော ကာလကာလ၌။ အဟံ၊ ငါသည်။ နှစ်ခေါ် အဟော
 သိ၊ မဖြစ်ဘူးလေသလော။ အတိတမန္တိ နံ၊ ရှေးရှေးဘဝ၊ အကျိုးနှင့်
 ပြည့်စုံသော ကာလကာလ၌။ အဟံ၊ ငါသည်။ ကိ၊ ဘယ်အမျိုးဘယ်
 အနွယ်သည်။ အဟောသိ နှစ်ခေါ်၊ ဖြစ်ဘူးလေသနည်း။ အတိတမန္တိ နံ
 ရှေးရှေးဘဝ၊ အကျိုးနှင့်ပြည့်စုံသော ကာလကာလ၌။ အဟံ၊ ငါသည်
 ကထံ၊ ဘယ်အခြင်းအရတည်း။ အဟောသိ နှစ်ခေါ်၊ ဖြစ်ဘူးလေသ
 နည်း။ အတိတမန္တိ နံ၊ ရှေးရှေးဘဝ၊ အကျိုးနှင့်ပြည့်စုံသော ကာလ
 ကာလ၌။ အဟံ၊ ငါသည်။ ကိ၊ ဘယ်အမျိုးဘယ်အနွယ်သည်။ အ
 ဟောသိ နှစ်ခေါ်၊ ဟုတ္တာ၊ အဆက်ဆက်ဖြစ်၍။ ကိ၊ ဘယ်အမျိုးဘယ်
 အနွယ်သည်။ အဟောသိ နှစ်ခေါ်၊ အဆက်ဆက်ဖြစ်ဘူးလေသနည်း။
 ကုတိ၊ ဤသို့ ပဗ္ဗဝိစာ ငါးပါး အပြားရှိသော။ ယာသာ ဝိစိကိစ္ဆာ
 အကြင်ယုံမှားခြင်းကို။ ဝုတ္တာ၊ ဆိုအပ်၏။ "

နောင်နောင်ဘဝ၊ အကျိုးနှင့်ပြည့်စုံသော ကာလကာလ၊ ငါ
 ဖြစ်လတံ့လေလော။ နောင်နောင်ဘဝ၊ အကျိုးနှင့်ပြည့်စုံသော ကာ
 လကာလ၊ ငါမဖြစ်လတံ့လော။ နောင်နောင်ဘဝ၊ အကျိုးနှင့်ပြည့်စုံ
 သော ကာလကာလ၊ ဘယ်အမျိုးဘယ်အနွယ် ငါဖြစ်လတံ့လေသနည်း။
 နောင်နောင်ဘဝ၊ အကျိုးနှင့်ပြည့်စုံသော ကာလကာလ၊ ဘယ်အမျိုး
 အရတည်းဖြစ်လတံ့လေသနည်း။ နောင်နောင်ဘဝ၊ အကျိုးနှင့်ပြည့်စုံ

ဤကျမ်းအားဖြင့် ရှေးအဘို့ကို အာရဗ္ဗ အာရုံပြု၍ ဖြစ်သော ယုံမှားခြင်းငါးပါးကို ဖော်ပြရာတွင် ဤနည်းဖြင့် သတ္တန်အခြင်းအရတည်းမျှကို ဟူလော။

သောကာလကာလ၊ ဘယ်အမျိုးဘယ်အနွယ်အဆက်ဆက်ငါဖြစ်၍၊
ဘယ်အမျိုးဘယ်အနွယ်အဆက်ဆက်ငါဖြစ်လတံ့လေနည်း။

ဣသို နောက်အဘို့ကိုအာရုံပြု၍ဖြစ်သောယုံများခြင်းငါးပါး။
ယာယီအံ့ပရန္တံ အာရန္တံ ဘဝိဿာမိ နှစ်ခေါ် အဟံ အနာဂတမန္တိ
နံ့ကို နှစ်ခေါ် ဘဝိဿာမိ အနာဂတမန္တိနံ့ ကထံ နှစ်ခေါ် ဘဝိဿာမိ အနာ
ဂတမန္တိနံ့ ကိ ဟုတွက် ဘဝိဿာမိ နှစ်ခေါ် အဟံ အနာဂတမန္တိနံ့
ပဉ္စဝိစာဝိစိကိစ္ဆာ ဝုတ္တာ။

အပရန္တံ၊ နောက်အဘို့ကို အာရန္တံ၊ အာရုံပြု၍ အနာဂတမန္တိနံ့၊
နောင်နောင်ဘဝ၊ အကျိုးနှင့်ပြည့်စုံသောကာလကာလ၌ အဟံ ငါသည်။
ဘဝိဿာမိ နှစ်ခေါ် ဖြစ်လတံ့လေလော။ အနာဂတမန္တိနံ့ နောင်နောင်ဘဝ၊
အကျိုးနှင့်ပြည့်စုံသောကာလကာလ၌ အဟံ ငါသည်။ နှစ်ခေါ် ဘဝိဿာ
မိ မဖြစ်လတံ့လေလော။ အနာဂတမန္တိနံ့ နောင်နောင်ဘဝ၊ အကျိုးနှင့်
ပြည့်စုံသောကာလကာလ၌ အဟံ ငါသည်။ ကိ၊ ဘယ်အမျိုးဘယ်အ
နွယ်သည်။ ဘဝိဿာမိ နှစ်ခေါ် ဖြစ်လတံ့လေနည်း။ အနာဂတမန္တိနံ့ နောင်
နောင်ဘဝ၊ အကျိုးနှင့်ပြည့်စုံသောကာလကာလ၌ အဟံ ငါသည်။ ကထံ၊
ဘယ်အခြင်းအရာသည်။ ဘဝိဿာမိ နှစ်ခေါ် ဖြစ်လတံ့လေနည်း။ အနာဂ
တမန္တိနံ့ နောင်နောင်ဘဝ၊ အကျိုးနှင့်ပြည့်စုံသောကာလကာလ၌ အ
ဟံ ငါသည်။ ကိ၊ ဘယ်အမျိုးဘယ်အနွယ်သည်။ ဟုတွက် အဆက်ဆက်
ဖြစ်၍ ကိ၊ ဘယ်အမျိုးဘယ်အနွယ်သည်။ ဘဝိဿာမိ နှစ်ခေါ် အဆက်
ဆက်ဖြစ်လတံ့လေနည်း။ ဣတိ၊ ဣသို ပဉ္စဝိစာ ငါးပါး အပြား၍ သော။
ယာယီဝိစိကိစ္ဆာ၊ အကြင်ယုံများခြင်းကိုလည်း ဝုတ္တာ ဆိုအပ်၏။

ယခုယခုဘဝ၊ အကျိုးနှင့်ပြည့်စုံသောကာလကာလ၊ ငါမဖြစ်
သလော။ ယခုယခုဘဝ၊ အကျိုးနှင့်ပြည့်စုံသောကာလကာလ၊ ငါမဖြစ်
လေသလော။ ယခုယခုဘဝ၊ အကျိုးနှင့်ပြည့်စုံသောကာလကာလ၊ ဘယ်
အမျိုးဘယ်အနွယ် ငါဖြစ်လေသနည်း။ ယခုယခုဘဝ၊ အကျိုးနှင့်
ပြည့်စုံသောကာလကာလ၊ ဘယ်အခြင်းအရာ ငါဖြစ်လေသနည်း။ ယခု
ယခုဘဝ၊ အကျိုးနှင့်ပြည့်စုံသောကာလကာလ၊ ငါဟူသော ဣသိက္ခာ
ဝါသည်၊ ဘယ်ဘုံ-ဘယ်ဘဝ-ဘယ်ဌာနမှ လာခဲ့လေသနည်း။ ယခုယ
ခုဘဝ၊ အကျိုးနှင့်ပြည့်စုံသောကာလကာလ၊ ငါဟူသော ထိုသတ္တဝါ
သည်၊ ဘယ်ဘုံ-ဘယ်ဘဝ-ဘယ်ဌာနသို့ သွားရမည် ဖြစ်လတံ့လေ
နည်း။

ဣသို ယခုအဘို့ကိုအာရုံပြု၍ ဖြစ်သောယုံများခြင်း-ငါးပါး။
ယာယီ ပစ္စယန္တံ အာရန္တံ တေဂုဟိဝါ ပန ပစ္စယန္တံ အန္တိနံ အ
ရန္တံ ကထံ ကထိ ဟောတိ၊ အဟံ နှစ်ခေါ် သို့ ကိ နှစ်ခေါ် ကထံ နှစ်ခေါ်
သို့၊ အဟံ နှစ်ခေါ် သတ္တော ကုတော အာဂတော၊ ဘော ကုတိ ဂါမိ ဘ
ဝိဿတိတိ၊ ဘဗ္ဗိစာ ဝိစိကိစ္ဆာ ဝုတ္တာ။

ပစ္စယန္တံ အန္တိနံ ပစ္စယိနံ ကာလကို အာရန္တံ အာရုံပြု၍ ကထံ

x အပရန္တံ၊ နောက်အဘို့ကို အာရန္တံ၊ အာရုံပြု၍

x နှစ်ခေါ် သို့

ကထိယံ မှားသည်။ ဟောတိ၊ ဖြစ်၏။ ကထိယောတိ၊ အဘယ်သို့ဖြစ်
 သနည်း။ ဧတရဟိ၊ ယခုယခုဘဝ၊ အကျိုးနှင့် ပြည့်စုံသော ကာလကာ
 လဒ္ဓိ။ အဟံ၊ ငါသည်။ အသ္မိ နှစ်ခေါ၊ ဖြစ်လေသလော။ ဧတရဟိ၊ ယခုယ
 ခုဘဝ၊ အကျိုးနှင့် ပြည့်စုံသော ကာလကာလဒ္ဓိ။ အဟံ၊ ငါသည်။ နအ
 သ္မိ နှစ်ခေါ၊ မဖြစ်လေသလော။ ဧတရဟိ၊ ယခုယခုဘဝ၊ အကျိုးနှင့်
 ပြည့်စုံသော ကာလကာလဒ္ဓိ။ အဟံ၊ ငါသည်။ ကိ၊ ဘယ်အမျိုးဘယ်အ
 နွယ်သည်။ အသ္မိ နှစ်ခေါ၊ ဖြစ်လေသနည်း။ ဧတရဟိ၊ ယခုယခုဘဝ၊ အ
 ကျိုးနှင့် ပြည့်စုံသော ကာလကာလဒ္ဓိ။ အဟံ၊ ငါသည်။ ကထံ၊ ဘယ်အ
 ခြင်းအရာသည်။ အသ္မိ နှစ်ခေါ၊ ဖြစ်လေသနည်း။ ဧတရဟိ၊ ယခုယခုဘ
 ဝ၊ အကျိုးနှင့် ပြည့်စုံသော ကာလကာလဒ္ဓိ။ အယံ သတ္တော၊ ဣငါဟ
 သော သတ္တဝါသည်။ ကုတော၊ ဘယ်ဘုံ-ဘယ်ဘဝ-ဘယ်ဌာန ဖြစ်
 အာဂတော နှစ်ခေါ၊ လာခဲ့လေသနည်း။ ဧတရဟိ၊ ယခုယခုဘဝ၊ အကျိုး
 နှင့် ပြည့်စုံသော ကာလကာလဒ္ဓိ။ သော၊ ထိုငါဟူသော သတ္တဝါသည်
 ကုဟိ၊ ဘယ်ဘုံ-ဘယ်ဘဝ-ဘယ်ဌာနသို့။ ဂါမီ၊ သွားရမည်။ ဘဝိ
 သတိ နှစ်ခေါ၊ ဖြစ်လတုံလေနည်း။ ဣတိ၊ ဣသို့။ ပစ္စုပ္ပန်၊ ယခုအသို့
 ကို။ အာရန္တ၊ အာရုံဖြုတ်။ သဗ္ဗိဓာ၊ ၆-ပါးအပြားရှိသော။ ယာယိဝိ
 စိကိစ္ဆာ၊ အကြင်ယုံမှားခြင်းကို ဝုတ္တာ၊ ဆိုအပ်၏။

ဣသို့ ဆိုအပ်ပြီးသော-၁၆-ပါးသော ယုံမှားခြင်းပျောက်

တသေဝံ သမနုပဿတော ယာသာ ပုဗ္ဗန္တံ ဒယော အာရန္တ
 အဟောသိ နှစ်ခေါ အဟန္တိ အာဒိနာနယေန ဝုတ္တာ သောဋ္ဌသဝိဓာ ဝိစိ
 ကိစ္ဆာ သာ သဗ္ဗာပိ ပဟိယတိ။

ဝေ၊ ဣသို့။ သမနုပဿတော၊ ရှုသော။ တဿ ယောဂီ နော၊ ထို
 ယောဂီအား။ ပုဗ္ဗန္တံ ဒယော၊ ပုဗ္ဗန္တံ အစရှိသည်တို့ကို။ အာရန္တ၊ အာ
 ရုံဖြုတ်။ အဟောသိ နှစ်ခေါ အဟန္တိ အာဒိနာနယေန၊ အဟောသိ နှစ်ခေါ
 အဟံ ဣသို့ အစရှိသောနည်းဖြင့်။ ဝုတ္တာ၊ ဟောတော်မူအပ်သော။
 သောဋ္ဌသဝိဓာ၊ ၁၆-ပါးအပြားရှိသော။ ယာသာဝိစိကိစ္ဆာ၊ အကြင်
 ယုံမှားခြင်း။ သာသဗ္ဗာပိဝိစိကိစ္ဆာ၊ ထိုအလုံးစုံသော-၁၆-ပါးသော
 ယုံမှားခြင်းသည်လည်း။ ပဟိယတိ၊ ကင်းပျောက်၏။

ဘဝ-ယောနိ-ဂတိ-ဋီတိ-နိဝါသ၊ ငါးပါးတို့တွင်။ ဘဝဟူ
 သော်ကား၊ ၃-ပါး၊ အတိတ်ဘဝ၊ အနာဂတ်ဘဝ၊ ပစ္စုပ္ပန်ဘဝ။
 ယောနိဟူသော်ကား၊ ၄-ပါး၊ အဏှု ဇယောနိ၊ ဇလာဗုဇယောနိ၊ သံ
 သေဇယောနိ၊ ဩပုပါတိကယောနိ။ ။ ဂတိဟူသော်ကား၊ ၅-ပါး
 နိရိယဂတိ၊ တိရုဏ္ဏနဂတိ၊ ပေတဂတိ၊ မနုဿဂတိ၊ ဒေဝဂတိ။
 ဋီတိဟူသော်ကား၊ ၆-ပါး၊ ဧကတ္တကာယနာနတ္တသညီတပါး၊ နာနတ္တ
 ကာယ ဧကတ္တသညီတပါး၊ ဧကတ္တကာယ ဧကတ္တသညီတပါး၊ နာနတ္တ
 ကာယနာနတ္တသညီတပါး၊ အာကာသာနန္ဓာယတနတပါး၊ ဝိညာဏ

ယတနတပါး၊ အာကိစ္စညာယတနတပါး။
၂-ပါး၊ ငြိတိ-၇-ပါး၊ ချီးအသညသတ်ကိုထည့်၊ နေဝသညာနာသညာ
ယတနကိုထည့်။

ဤသို့ အတိတ်အနာဂတ်ပစ္စုပ္ပန်ကာလ-၃-ပါးတို့၌၊ ၁-ပါး
သောယုံ မှားခြင်း ကင်းပျောက်သည်ရှိသော်၊ ၃-ပါးသောဘဝ၊
၄-ပါးသောယောနိ၊ ၅-ပါးသောဂတိ၊ ၇-ပါးသောငြိတိ၊ ၉-ပါးသော
နိဝါသတို့၌၊ အကြောင်း၏အကျိုးနှင့်စပ်သော အလိုအားဖြင့် ဖြစ်
မြင်သည်၊ နာမ်ရုပ်မျှသာထင်၏ထင်ခြင်းကြောင့်၊ အကြောင်း
မှတစ်ပါး ပြုတတ်သောသူကို မမြင်၊ အကျိုးမှတစ်ပါး ခံစားတတ်
သောသူကို မမြင်၊ မမြင်သော်လည်း အကြောင်းရှိက-အကြောင်း
ကိုပြုတတ်သောသူဟု-အမည်မျှဖြင့်၊ အကျိုးရှိက-အကျိုးကို
ခံစားတတ်သောသူဟု-အမည်မျှဖြင့်၊ ပညာရှိတို့ ခေါ်ဝေါ်ပြောဆို
ကြကုန်၏-ဟူ၍သာလျှင်၊ ၁၆-ပါးသောယုံ မှားခြင်း ကင်းပျောက်
သော ဤပောဏီ-မဘောက်မပြန်-အမှန်သိမြင်သော-ပစ္စယပရိဂ္ဂ
ဟဉာဏ်ဖြင့်၊ ဖြူသောအပေါင်း အကြောင်းဟု၊ ခံစားသောအမျိုး
အကျိုးဟု၊ မုက္ခဏေကန်အမှန်သိ၏။

ဘဝ ယောနိ ဂတိ ငြိတိ နိဝါသေသူ ဟေတုဗလသမ္ဘန္ဓဝသေ
န ပဝတ္တမာနံ နာမရူပမတ္တမေဝ ခါယတိ၊ သောနေဝကာရဏတော
ဥဒ္ဓံ ကာရဏံ ပဿတိ၊ နိဝါပကပဝတ္တိတော ဥဒ္ဓံ ပဋိသံဝေဒကံ၊
ကာရဏေ ပန သတိ ကာရဏေတိ တိပါကပဝတ္တိယာသတိ ပဋိသံ
ဝေဒကေတိ သမညာမတ္တေန ပဏ္ဍိတာ ဝေါဟရန္တိစ္စေဝသာသမ္ဘ
ပ္ပညာယ သုဒိဋ္ဌိ ဟောတိ။

ဘဝယောနိ ဂတိ ငြိတိ နိဝါသေသူ၊ ၃-ပါးသောဘဝ၊ ၄-ပါးသော
ယောနိ၊ ၅-ပါးသောဂတိ၊ ၇-ပါးသောငြိတိ၊ ၉-ပါးသောနိဝါသတို့၌။
ဟေတုဗလသမ္ဘန္ဓဝသေန၊ အကျိုး၏အကြောင်းနှင့်စပ်သော အ
လိုအားဖြင့်။ ပဝတ္တမာနံ၊ ဖြစ်ခြင်းသည်။ နာမရူပမတ္တမေဝ၊ နာမ်ရုပ်
မျှသာလျှင်။ ခါယတိ၊ ထင်၏။ သော၊ ထိုယောဏီသည်။ ကာရဏတော၊
အကြောင်းမှ။ ဥဒ္ဓံ၊ အထက်၌။ ကာရဏံ၊ ပြုတတ်သောသူကို။ နေ
ဝပဿတိ၊ မမြင်။ တိပါကပဝတ္တိတော၊ အကျိုးဖြစ်သည်မှ။ ဥဒ္ဓံ၊ အ
ထက်၌။ ပဋိသံဝေဒကံ၊ ခံစားတတ်သောသူကို။ န ပဿတိ၊ မမြင်။
ကာရဏေ ပန၊ အကြောင်းသည်ကား။ သတိ၊ ရှိသော်။ ကာရဏေတိ၊
ပြုတတ်သောသူဟု။ တိပါကပဝတ္တိယာ၊ အကျိုး၏ဖြစ်ခြင်းသည်။
သတိ၊ ရှိသော်။ ပဋိသံဝေဒကေတိ၊ အကျိုးကို ခံစားတတ်သော
သူဟု။ သမညာမတ္တေန၊ အမည်မျှဖြင့်။ ပဏ္ဍိတာ၊ ပညာရှိတို့
သည်။ ဝေါဟရန္တိစ္စေဝ၊ ခေါ်ဝေါ်ပြောဆိုကြကုန်၏ဟူ၍သာ
လျှင်။ သမ္ဘပ္ပညာယ၊ အမှန်သိမြင်သော ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့်။

သူဒိဋ္ဌိ၊ ကောင်းစွာ ဖြစ်အပ်သည်။ ဟောတိ၊ ဖြစ်၏။
 ပြုသော အပေါင်း အကြောင်း ဟူ၍ ခံစားသော အမျိုးအကျိုး ပြု
 မူ ကျွဲ ကေနံ၊ အံ့ဗျာန်သိ ဖြစ်ခြင်း ကြောင့် အကြောင်း ကား ကမ္မဝင်္ဂ
 အကျိုး ကား ဝိပါကဝင်္ဂ ဟု ခွဲလုံးဖြင့် ဤ ဤသို့ ကမ္မဝင်္ဂ ဝိပါကဝင်္ဂ
 အလိုအားဖြင့် နာမ်ရုပ်၏ အကြောင်းကို သိမ်းဆည်းခြင်းကို ဖြ
 ဤ ၃-ပါး သော ကာလတို့၌ ၁၆-ပါး သော ယုံမှားခြင်း ကင်းပျောက်
 သော ထိုယောဂီအား အလုံးစုံသော အတိတ်တရား၊ အနာဂတ်တ
 ရား၊ ပစ္စုပ္ပန်တရား၊ စုတိပဋိသန္ဓေ အလိုအားဖြင့် ထင်ရှား ၎င်း ထင်
 ရှားပုံကား။ ။ ရှေးရှေးဘဝ ၎င်းအဆုံးအဆုံး စုတိနှင့် ယခုယခုဘဝ
 ၎င်းအစအစ ပဋိသန္ဓေ၊ အကြားအလပ်မရှိ၊ တဘားတည်း စပ်စီမိ
 သော ကာလ၊ ရှေးရှေးဘဝ ၎င်းအဆုံးအဆုံး စုတိ အလိုအားဖြင့် အ
 တိတ်တရား ထင်ရှား ၎င်း။ ယခုယခုဘဝ ၎င်းအစအစ ပဋိသန္ဓေ အ
 လိုအားဖြင့် ပစ္စုပ္ပန်တရား ထင်ရှား ၎င်း။ ယခုယခုဘဝ ၎င်းအဆုံးအ
 ဆုံး စုတိနှင့် နောင်နောင်ဘဝ ၎င်းအစအစ ပဋိသန္ဓေ၊ အကြားအလပ်မ
 ရှိ၊ တဘားတည်း စပ်မိသော ကာလ၊ ယခုယခုဘဝ ၎င်းအဆုံးအဆုံး စုတိ
 အလိုအားဖြင့် ပစ္စုပ္ပန်တရား ထင်ရှား ၎င်း နောင်နောင်ဘဝ ၎င်းအစအစ
 ပဋိသန္ဓေ အလိုအားဖြင့် အနာဂတ်တရား ထင်ရှား ၎င်း ဤသို့ အလုံးစုံသော
 အတိတ်တရား၊ အနာဂတ်တရား၊ ပစ္စုပ္ပန်တရား၊ စုတိပဋိသန္ဓေ အလိုအ
 ဖြင့် ထင်ရှား ၎င်း။ ။

တသေဝံ ကမ္မဝင်္ဂ ဝိပါကဝင်္ဂ သေန နာမရူပဿ ပစ္စယပဂီရု
 ဟံ ကတွာ တိသု အန္ဓါသု ပဟီန ဝိစိ ကိစ္ဆဿ သဗ္ဗေ အတိတာ နာဂတ
 ပစ္စုပ္ပန္န ဓမ္မာ စုတိပဋိသန္ဓိဝသေန ပဋိဝိဒိတာ ဟောန္တိ။ ။

ဝေ၊ ဤသို့။ ကမ္မဝင်္ဂ ဝိပါကဝင်္ဂ သေန၊ ကမ္မဝင်္ဂ ဝိပါကဝင်္ဂ
 လိုအားဖြင့် နာမရူပဿ၊ နာမ်ရုပ်၏။ ပစ္စယပဂီရု ဟံ၊ အကြောင်းကို
 သိမ်းဆည်းခြင်းကို။ ကတွာ၊ ပြု၍။ တိသု အန္ဓါသု၊ ၃-ပါး သော ကာလ
 တို့၌။ ပဟီန ဝိစိ ကိစ္ဆဿ၊ ၁၆-ပါး သော ယုံမှားခြင်း ကင်းပျောက်သော
 တသေယောဂီ နော၊ ထိုယောဂီအား။ သဗ္ဗေ၊ အလုံးစုံ ကုန်သော။ အတိတာ
 နာဂတ ပစ္စုပ္ပန္န ဓမ္မာ၊ အတိတ်တရား၊ အနာဂတ်တရား၊ ပစ္စုပ္ပန်တရား
 တို့၏သည်။ စုတိပဋိသန္ဓိဝသေန၊ စုတိပဋိသန္ဓေ အလိုအားဖြင့်။ ပဋိ
 ဝိဒိတာ၊ ထင်ရှား ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ။

ဤသို့ စုတိပဋိသန္ဓေ အလိုအားဖြင့် အလုံးစုံသော အတိတ်တရား
 အနာဂတ်တရား ပစ္စုပ္ပန်တရား ထင်ရှားသော ယောဂီ၏ အလုံးစုံသော
 အခြင်းအရာအားဖြင့် နာမ်ရုပ်၏ အကြောင်းကို သိမ်းဆည်းသော ပစ္စ
 ယပဂီရု ဟညာဏ်တဘဏ်ကမ်း ရောက်သည် ၎င်းအဖြစ်ဖြင့် အစွမ်း
 ရောက်၏။ ၁၆-ပါး သော ယုံမှားခြင်း လည်း အတိုင်း ထက်အလွန် ကင်း
 ပျောက်၏။ ထို-၁၆-ပါး သော ယုံမှားခြင်း အတိုင်း ထက်အလွန် သက်

သက်ကင်းပျောက်သည်သာမဟုတ်သေး၊ ၈-ပါးသောယုံများခြင်း
 လည်း ကင်းပျောက်သေး၏။ ၆-ပါးသောဒိဋ္ဌိလည်းကွာ၏။ ဤသို့အံ
 တူးထူးသောနည်းတို့ဖြင့် နာမ်ရုပ်၏အကြောင်းကို သိမ်းဆည်းခြင်း
 ကြောင့် ၉-ပါးသောကာလတို့၌ ယုံများကို ခုန်ကျော်လွန်မြောက်၍
 တည်သောဉာဏ်ကို ကင်္ခါဝိတရဏဝိသုဒ္ဓိဟု ဆို။ "

ဝေစုတိပဋိသန္ဓိဝသေနဝိဒိတသဗ္ဗဓမ္မဿ သဗ္ဗာဏာရေန နာမရူပဿ
 ပစ္စယပရိဂ္ဂဟဉာဏံ ထာမဂတံဟောတိ၊ သောဠသဝိဓာကင်္ခါသုဒ္ဓိတရံ၊
 ပပဟိယတိ၊ နကေဝလဗ္ဗသာဝေ၊ သတ္တဝါကင်္ခါတိတိအာဒိနယပ္ပဝတ္တာ
 အဋ္ဌဝိဓာပိကင်္ခါပဟိယတိယေဝ၊ ဒွါသဋ္ဌိဒိဋ္ဌိဂတာနိဝိက္ခန္ဓိ၊ ဝေဒနာ
 နာနယေဟိ နာမရူပပစ္စယပရိဂ္ဂဟဏေ နတိသုအန္ဓိ၊ သုကင်္ခါဝိတရံ
 တွာ ဋ္ဌိတံဉာဏံ ကင်္ခါဝိတရဏဝိသုဒ္ဓိတိဝေဒိတဗ္ဗံ။ "

ဝေ၊ ဤသို့။ စုတိပဋိသန္ဓိဝသေန၊ စုတိပဋိသန္ဓေအလိုအားဖြင့်။ ဝိ
 ဒိတသဗ္ဗဓမ္မဿ၊ အလုံးစုံသော အတိတ်တရား၊ အနာဂတ်တရား၊ ပစ္စယနှင့်
 တရား၊ ထင်ရှားသောဟောတိ ။ သဗ္ဗာဏာရေန၊ စုံအောင်ကုန်သောအ
 ခြင်းအရအားဖြင့်။ နာမရူပဿ၊ နာမ်ရုပ်၏။ ပစ္စယပရိဂ္ဂဟဉာဏံ၊ အ
 ကြောင်းကို သိမ်းဆည်းသောဉာဏ်သည်။ ထာမဂတံ၊ အစွမ်းရောက်

သည်။ ပဟိယတိ၊ ဖြစ်၏။ သောဠသဝိဓာ၊ ၁၆-ပါးအပြားရှိသော။ ကင်္ခါ၊ ယုံ
 များခြင်းသည်။ သုဒ္ဓတရံ၊ အတိုင်းထက်အလွန်။ ပပဟိယတိ၊ ကင်းပျောက်
 ။ ကေဝလဗ္ဗ၊ သက်သက်လည်း။ သာဝေ၊ ထို-၁၆-ပါးသောယုံများခြင်း
 သည်သာလျှင်။ သုဒ္ဓတရံ၊ အတိုင်းထက်အလွန်။ နပဟိယတိ၊ ကင်းပျောက်
 သည်မဟုတ်သေး။ သတ္တဝါကင်္ခါတိတိအာဒိနယပ္ပဝတ္တာ၊ သတ္တဝါကင်္ခါ
 တိ-ဤသို့အစရှိသောနည်းဖြင့်ဖြစ်သော။ အဋ္ဌဝိဓာပိကင်္ခါ၊ ၈-ပါးအပြား

ရှိသောယုံများခြင်းသည်လည်း။ ပဟိယတိယေဝ၊ ကင်းပျောက်သေး
 သလျှင်ကတည်း။ ဒွါသဋ္ဌိဒိဋ္ဌိဂတာနိ၊ ၆-ပါးသောဒိဋ္ဌိတို့သည်။ ဝိက္ခ
 နန္ဓိ၊ ကွာ၍ ဖဲကုန်သေး၏။ ဝေ၊ ဤသို့။ နာနာနယေဟိ၊ အထူးထူးသော
 နည်းတို့ဖြင့်။ နာမရူပပစ္စယပရိဂ္ဂဟဏေ နာမရုပ်၏အကြောင်းကို
 သိမ်းဆည်းခြင်းကြောင့်။ တိသုအန္ဓိ၊ ၃-ပါးသောကာလတို့၌။ ကင်္ခါ
 ယုံများခြင်းကို။ ဝိတရံတွာ၊ လွန်၍။ ဋ္ဌိတံဉာဏံ၊ တည်သောဉာဏ်ကို။
 ကင်္ခါဝိတရဏဝိသုဒ္ဓိတိ၊ ကင်္ခါဝိတရဏဝိသုဒ္ဓိဟု။ ဝေဒိတဗ္ဗံ၊ သိအပ်၏။ "

ကင်္ခါဝိတရဏဝိသုဒ္ဓိမည်သည်ကား။ ယုံများကိုလွန်သဖြင့်စင်
 ကြယ်ဖြင့်ကြောင့်၊ ကင်္ခါဝိတရဏဝိသုဒ္ဓိမည်သောဟူ၏။ အဘယ်၌
 ယုံများကိုလွန်သဖြင့်စင်ကြယ်သနည်း။ နိမိတ္တ၌ ယုံများကိုလွန်သ
 ဖြင့်စင်ကြယ်၏။ ပဝတ္တ၌ ယုံများကိုလွန်သဖြင့်စင်ကြယ်၏။ နိမိတ္တ
 ပဝတ္တ၌ ယုံများကိုလွန်သဖြင့်စင်ကြယ်ပုံကား။ "

အနိစ္စဟု
 နိမိတ္တ၌ ယုံများကိုလွန်သဖြင့်စင်ကြယ်ပုံကား။ "အနိစ္စဟု
 ရှိသည်ရှိသော်၊ ယခုယခုကိုယ်မှ အမြဲအမြင်အစီအရင်၊ ယခုယခု

နှစ်မြူအမြူအမြင်အစီအရင်၊ ယခုယခု စိတ်မြူအမြူအမြင်အစီအရင်
 အကြောင်းနှင့်တကွ ဖြစ်သော နာမ်ရုပ်အစဉ်ကို၊ သန္တတိယန အစု၊
 သမူဟယန အစု၊ ကိစ္စယန အစု၊ အာရမ္မဏယန အစု၊ တဥတဥ အိအိ
 အခြား အပိုင်းအခြား၊ မိမိကိုယ်နှင့်အလားတူအောင် ယူဆောင်၍ ဖြစ်
 သော ဉာဏ်ဖြင့် သုတ်သင်၎င်း၊ လင်းပြီး ဖြစ်၍၊ မတွေ့ မခေါ်၊ မမြှောက်
 မသ၊ အကြောင်းနှင့်တကွ နာမ်ရုပ်အစဉ်ဖြစ်သော၊ ယခုယခု ကိုယ်
 မြူနှစ်မြူ-စိတ်မြူ-အမြူအမြင်အစီအရင်ကို၊ ဟုတ်သောအတိုင်း သိ
 ဖြင်ခြင်းသည်၊ သင်္ခါရနိမိတ်ထင်သည် မည်၏၊ ဤသို့ ထင်သော ယခု
 ဉာဏ်အိနောက်သို့ အစဉ်လိုက်သော အားဖြင့်၊ အနိစ္စ ဟု ဉာဏ်သည် ဤ
 သော၊ ရှေးရှေးကိုယ်မြူ အမြူအမြင်အစီအရင်၊ ရှေးရှေးနှစ်မြူအမြူ
 ပြင်အစီအရင်၊ ရှေးရှေးစိတ်မြူအမြူအမြင်အစီအရင်၊ နောင်နောင်
 ကိုယ်မြူအမြူအမြင်အစီအရင်၊ နောင်နောင်နှစ်မြူအမြူအမြင်အစီ
 အရင်၊ နောင်နောင်စိတ်မြူအမြူအမြင်အစီအရင်။ အကြောင်းနှင့်တ
 ကွ ဖြစ်သော နာမ်ရုပ်အစဉ်ကို၊ သန္တတိယန အစု၊ သမူဟယန အစု၊
 ကိစ္စယန အစု၊ အာရမ္မဏယန အစု၊ တဥတဥ အိ အပိုင်းအခြား အပိုင်း
 အခြား၊ မိမိကိုယ်နှင့်အလားတူအောင် ယူဆောင်၍ ဖြစ်သော ဉာဏ်ဖြင့်
 သုတ်သင်၎င်း၊ လင်းပြီး ဖြစ်၍၊ မတွေ့ မခေါ်၊ မမြှောက် မသ၊ အကြောင်း
 နှင့်တကွ နာမ်ရုပ်အစဉ်ဖြစ်သော။ ရှေးရှေးကိုယ်မြူ-နှစ်မြူ-စိတ်မြူ-
 အမြူအမြင်အစီအရင်။ နောင်နောင်ကိုယ်မြူ-နှစ်မြူ-စိတ်မြူ-အမြူအ
 မြင်အစီအရင်ကို၊ ဟုတ်သောအတိုင်း သိဖြင်ခြင်းသည်။ သင်္ခါရနိမိ
 ထင်သည် မည်၏။ ဤသို့ ထင်သော ယခုယခုကိုယ်မြူ-နှစ်မြူ-စိတ်မြူ
 အမြူအမြင်အစီအရင်၊ သင်္ခါရနိမိတ္တံ။ ရှေးရှေးကိုယ်မြူ-နှစ်မြူ-စိတ်
 မြူ-အမြူအမြင်အစီအရင်-သင်္ခါရနိမိတ္တံ။ နောင်နောင်ကိုယ်မြူ-နှစ်
 မြူ-စိတ်မြူ-အမြူအမြင်အစီအရင်-သင်္ခါရနိမိတ္တံ ခြံ။ ၁၆-ပါး သော
 မြားခြင်းကင်းပျောက်ခြင်းသည်၊ နိမိတ္တံ ခြံ ယုံမြားကို လွန်သဖြင့် စင်
 ကြယ်သည် မည်၏။

အနိစ္စတော မနသိကဂေရန္တော နိမိတ္တံ ယထာဘူတံ ဇာနာတိ
 ပဿတိ၊ တေန ဝုစ္ဆတိ သမ္မာဒဿနံ၊ ဧဝံ တဒန္တယေန သဗ္ဗေသင်္ခါရဿ
 နိစ္စတော သုဒိဋ္ဌာ ဟောန္တိ၊ ဧတ္ထ ဂင်္ခါပဟိယတိ။

အနိစ္စတော၊ အနိစ္စဟု။ မနသိကဂေရန္တော၊ နှလုံးသွင်းသည်ရှိသော်
 နိမိတ္တံ၊ နိမိတ်ကို။ ယထာဘူတံ၊ ဟုတ်တိုင်း။ ဇာနာတိပဿတိ၊ သိဖြင်
 တေန၊ ထိုသို့ ဟုတ်သောအတိုင်း သိဖြင်ခြင်းကြောင့်။ သမ္မာဒဿနံ၊
 ဘောဏ်မပြန် အမှန်ဖြင့်၏ဟူ၍။ ဝုစ္ဆတိ၊ ဆိုအပ်၏။ ဧဝံ၊ ဤသို့။ တ
 ဒန္တယေန၊ ထိုသို့ မဘောဏ်မပြန် အမှန်ဖြင့်သော ယခုဉာဏ်အိနောက်
 အစဉ်လိုက်သော အားဖြင့်။ သဗ္ဗေသင်္ခါရဿ၊ အလုံးစုံသော အသိတ်အ
 နာဂတ်- သင်္ခါရတရားတို့သည်။ အနိစ္စတော၊ အနိစ္စဟု။ သုဒိဋ္ဌာ၊ အမှန်

ထင်ကုန်သည်။ ဟောကြီး၊ ဖြစ်ကုန်၏။ ဧတ္ထိ၊ ဤသို့ထင်သောနိမိတ္တုဒ္ဓိ။
ကင်္ခါ။ ၁၆-ပါးသောယုံများခြင်းသည်။ ပဟိယတိ၊ ကင်းပျောက်၏။
ဤသို့ပြောဆို၊ အဓိပ္ပါယ်အလို၌၊ သန္တတိယနံအစု၊ သမုဟယ
နံအစု၊ ကိစ္စယနံအစု၊ အာရမ္မဏယနံအစု၊ တစုတစု၏အပိုင်းအခြား
အပိုင်းအခြား၊ မိမိကိုယ်နှင့်အလားတူအောင်၊ ယူဆောင်၍ပြသောသာ
ဓကကား။

နိမိတ္တုဒ္ဓိ သင်္ခါရနိမိတ္တံ၊ ယံသင်္ခါရနံ သမုဟာဒိ ယနဝသေနံ
ကိစ္စပရိစ္ဆေဒတာယစ သဝိဂ္ဂဟာနံဝိယ ဥပဋ္ဌာနံ၊ တံသင်္ခါရနိမိတ္တံ။
နိမိတ္တုဒ္ဓိ၊ နိမိတ္တံ ယူသည်ကား။ သင်္ခါရနိမိတ္တံ၊ သင်္ခါရနိမိတ်တည်း။
ကိစ္စပရိစ္ဆေဒတာယစ ဧဝ၊ ကိစ္စကို ဖြိုင်းခြားသောအခြင်းအရာ၏သာ
လျှင်။ သဝိဂ္ဂဟာနံဝိယ၊ သဝိဂ္ဂဟဂတိကနံ၊ မိမိကိုယ်နှင့်အလား
တူကုန်သော။ သင်္ခါရနံ၊ သင်္ခါရတို့၏။ သမုဟာဒိ ယနဝသေနံ၊ သန္တတိ
ယနံအစု၊ သမုဟယနံအစု၊ ကိစ္စယနံအစု၊ အာရမ္မဏယနံအစု၊ တစုတ
စုအလိုအားဖြင့်။ ယံ ဥပဋ္ဌာနံ၊ အကြင်ထင်ခြင်း။ တံ၊ ထိုသို့ထင်ခြင်းသည်။
သင်္ခါရနိမိတ္တံ၊ သင်္ခါရနိမိတ္တံ မည်၏။

သင်္ခါရနိမိတ်၊ အနိစ္စထင်သောသာဓကကား။ ယသ္မာ အ
နိစ္စတာနာမ သင်္ခါရနံ အဝိပရိတာကကရော တတ္ထ နိစ္စတာယ လေသသံ
ပိ အဘာဝတော အနိစ္စတော ပဿန္တော ယထာဘူတံ ဇာနာတိ တဉ္စဉာ
ဏံ အဝိပရိတာဂ္ဂဟနံ တာယ သမ္မာဒဿနံ။

ယသ္မာ၊ အကြင်ကြောင့်၊ အနိစ္စတာနာမ၊ အနိစ္စထင်သောအခြင်းအ
ရာမည်သည်ကား။ သင်္ခါရနံ၊ သင်္ခါရတို့၏။ အဝိပရိတာကကရော၊ မ
ဘောက်မပြန် မှန်သော အခြင်းအရာတည်း။ တတ္ထ၊ ထိုကြောင့်။ တတ္ထ၊
ထိုသင်္ခါရတို့၌။ နိစ္စတာယ၊ မြဲသော အခြင်းအရာ၏။ လေသသံပိ၊ အ
မြက်ဖြူလည်း။ အဘာဝတော၊ မရှိခြင်းကြောင့်။ အနိစ္စတော၊ မမြဲဟု။
ပဿန္တော၊ ရှည်သည်ရှိသော်။ ယထာဘူတံ၊ ဟုတ်တိုင်း။ ဇာနာတိ၊ သိ၏။
တဉ္စဉာဏံ၊ ထိုဉာဏ်သည်လည်း။ အဝိပရိတာဂ္ဂဟနံ တာယ၊ မဘောက်
မပြန် အမှန်ဟူသည်၏အဖြစ်ကြောင့်။ သမ္မာဒဿနံ၊ သမ္မာဒဿနမည်
၏။

အကြောင်းနှင့်တကွ နာမ်ရပ်အစဉ်ဖြစ်သော ကိုယ်မှုနှင့်မျှ
စိတ်မှု-အပြုအပြင်အစီအရင်၊ ထင်သော သင်္ခါရနိမိတ္တုဒ္ဓိ၊ ယုံများကို
ပယ်သောသာဓကကား။

အနိစ္စတာနာမ ဥပ္ပတ္တိမတော၊ ဥပ္ပါဒေါစ ပစ္စယဝသေနာတိ အ
နိစ္စတာ သိဇ္ဈမာနာ သင်္ခါရနံ သပ္ပစ္စယတံ သာဓေန္တိ ယထာရတ္တကံ
ပ္ပဟာနာယသံဝတ္တတိ။
အနိစ္စတာစနာမ၊ အနိစ္စထင်သောအခြင်းအရာမည်သည်ကား။
ဥပ္ပတ္တိမတော၊ ဖြစ်၍ ပျက်ခြင်းသည်။ အနိစ္စတာစနာမ၊ အနိစ္စထင်

သောအခြင်းအရာပင်မည်၏။ ဥပ္ပါဒေါစ၊ ဖြစ်ခြင်းသည်လည်း။ ပစ္စုပ္ပန်
ဝံသေန၊ အကြောင်း၏အလိုအားဖြင့်။ အနိစ္စကာစနာမ၊ အနိစ္စထင်သော
အခြင်းအရာပင်မည်၏။ ဣတိ၊ ဤသို့။ အနိစ္စကာ၊ အကြောင်း၏အလို
အားဖြင့်။ အနိစ္စထင်သောအခြင်းအရာသည်။ သိဇ္ဈိမာနာ၊ ဖြီးသည်ရှိ
သော်။ သင်္ခါရနံ၊ သင်္ခါရတို့၏။ သပ္ပစ္စယတံ၊ ယုံမှားခြင်းအကြောင်းကို
ရှိသည်၏အဖြစ်ကို။ သာစေန္တိ၊ ဖြီးစေသည်ဖြစ်၍။ ယထာဝတ္ထကာ
ပ္ပဏာနာမ၊ ဆိုပြီးသောအတိုင်း ယုံမှားကိုပယ်ခြင်းငှါ။ သံဝတ္ထကာ
ဖြစ်၏။


ဒုက္ခဟူ၍သည်ရှိသော်၊ ယခုယခုကိုယ်မှ အပြုအပြင်အစီအ
ရင်၊ ယခုယခု နှိမ်မှု-အပြုအပြင်အစီအရင်၊ ယခုယခုစိတ်မှ-အပြု
အပြင်အစီအရင်၊ အကြောင်းနှင့်တကွဖြစ်သောနာမ်ရုပ်အစဉ်ကို
သန္တတိယန အစု၊ သမူဟယန အစု၊ ကိစ္စယန အစု၊ အာရမ္မဏယန
အစု၊ တရတရ၏ အပိုင်းအခြား အပိုင်းအခြား၊ မိမိကိုယ်နှင့်အလား
တူအောင်၊ ယူဆောင်၍ပြသောဉာဏ်ဖြင့်၊ သုတ်သင်ရှင်းလင်းပြီးဖြစ်
၍၊ မတွေးမခေါ်၊ မမျှော်မဆ၊ အကြောင်းနှင့်တကွ နာမ်ရုပ်အစဉ်
ဖြစ်သော-ယခုယခုကိုယ်မှ-နှိမ်မှု-စိတ်မှ-အပြုအပြင်အစီအရင်
တို့၏အကြားအကြား၊ ကိုယ်မှုလည်းအား၊ နှိမ်မှုလည်းအား၊ စိတ်မှု
လည်းအား၊ ဤနေသောကာလ၊ အကြောင်းနှင့်တကွ၊ ယခုယခုဘဝ
အမှု၌ ဘဝင်အစဉ်ကို၊ ဟုတ်သောအတိုင်းသိမြင်ခြင်းသည်၊ ပဝတ္ထ
ထင်သည်မည်၏။ ။ ဤသို့ထင်သော ယခုဉာဏ်၏နောက်သို့
စဉ်လိုက်သောအားဖြင့်၊ ဒုက္ခဟူ၍သည်ရှိသော်၊ ရှေးရှေးကိုယ်မှ
အပြုအပြင်အစီအရင်၊ ရှေးရှေးနှိမ်မှု အပြုအပြင်အစီအရင်၊ ရှေး
ရှေးစိတ်မှ-အပြုအပြင်အစီအရင်။ -နောင်နောင်ကိုယ်မှ-အပြုအ
ပြင်အစီအရင်၊ နောင်နောင်နှိမ်မှု-အပြုအပြင်အစီအရင်၊ နောင်
စိတ်မှ-အပြုအပြင်အစီအရင်၊ အကြောင်းနှင့်တကွ ဖြစ်သောနာမ်
ရုပ်အစဉ်ကို၊ သန္တတိယန အစု၊ သမူဟယန အစု၊ ကိစ္စယန အစု၊ အာ
ရမ္မဏယန အစု၊ တရတရ၏ အပိုင်းအခြား အပိုင်းအခြား၊ မိမိကိုယ်
နှင့်အလားတူအောင်၊ ယူဆောင်၍ပြသောဉာဏ်ဖြင့်၊ သုတ်သင်ရှင်း
လင်းပြီးဖြစ်၍၊ မတွေးမခေါ်၊ မမျှော်မဆ၊ အကြောင်းနှင့်တကွ
ရုပ်အစဉ်ဖြစ်သော-ရှေးရှေးကိုယ်မှ-နှိမ်မှု-စိတ်မှ-အပြုအပြင်အ
စီအရင်။ -နောင်နောင်ကိုယ်မှ-နှိမ်မှု-စိတ်မှ-အပြုအပြင်အစီအ
ရင်တို့၏အကြားအကြား၊ ကိုယ်မှုလည်းအား၊ နှိမ်မှုလည်းအား၊ စိတ်မှု
လည်းအား၊ ဤနေသောကာလ၊ အကြောင်းနှင့်တကွ ရှေးရှေးဘဝအမှု၌
ဘဝင်အစဉ်၊ နောင်နောင်ဘဝအမှု၌ ဘဝင်အစဉ်ကို၊ ဟုတ်သောအ
တိုင်းသိမြင်ခြင်းသည်၊ ပဝတ္ထထင်သည်မည်၏။ ။
ဤသို့ထင်သော၊ ယခုယခုဘဝအမှု၌ ဘဝင်အစဉ်ပဝတ္ထ၊ ရှေး

၅၅: ၇၀ အလျဉ်းဘဝင်အစဉ်ပဝတ္တိ၊ နောင်နောင်ဘဝအလျဉ်းဘဝင်အစဉ်ပဝတ္တိ၊ ၁၆-ပါးသောယုံမှားခြင်းကင်းပျောက်ခြင်းသည်၊ ပဝတ္တိ

ဒုက္ခတောမနသိကရောဇ္ဇောပဝတ္တိယထာဘူတံ၊ နာနာတိဒုက္ခတော သုဒိဋ္ဌာ ဟောန္တိ၊ ဧတ္ထကင်္ခါပဟိယတိ။

ဒုက္ခတော၊ ဒုက္ခဟု။ မနသိကရောဇ္ဇော၊ နှလုံးသွင်းသည်ရှိသော်။ ပဝတ္တိ၊ ပဝတ္တိကို။ ယထာဘူတံ၊ ဟုတ်တိုင်း။ နာနာတိပဿတိ၊ သိမြင်၏။ တေန၊ ထိုသို့ ဟုတ်သောအတိုင်း သိမြင်ခြင်းကြောင့်။ သမ္မာဒဿနံ၊ မဘောက်မပြန် အမှန်မြင်၏ဟူ၍။ ဝုစ္ဆတိ၊ ဆိုအပ်၏။ ဝေ၊ ဤသို့။ တံဒန္တိယေန၊ ထိုသို့ မဘောက်မပြန်အမှန်မြင်သောယခုညာဏ်၏နောက်သို့ အစဉ်လိုက်သောအားဖြင့်။ သဗ္ဗေသင်္ခါရာ၊ အလုံးစုံသောအတိတ်-အနာဂတ်-သင်္ခါရတရားတို့သည်။ ဒုက္ခတော၊ ဒုက္ခဟု။ သုဒိဋ္ဌာ၊ အမှန်ထင်တုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဧတ္ထ၊ ဤသို့ထင်သောပဝတ္တိဒွါ၊ ကင်္ခါ၊ ၁၆-ပါးသောယုံမှားခြင်းသည်။ ပဟိယတိ၊ ကင်းပျောက်၏။

အနတ္တဟု ရှုသည်ရှိသော်။ ယခုယခုကိုယ်မှ-အမြဲအမြဲအစီအရင်၊ ယခုယခုစိတ်မှ-အမြဲအမြဲအစီအရင်၊ အကြောင်းနှင့်တကွ ဖြစ်သောနာမ်ရပ်အစဉ်ကို၊ သန္တတိ ယန အစု၊ သမုပ္ပါယန အစု၊ ကိစ္စ ယန အစု၊ အာရမ္မဏယန အစု၊ တခုတခု၏ အပိုင်းအခြား၊ အပိုင်းအခြား၊ မိမိကိုယ်နှင့်အလားတူအောင်၊ ယူဆောင်၍ ပြသောညာဏ်ဖြင့် သုတ်သင်ရှင်းလင်းပြီးဖြစ်၍၊ မတွေ့ မခေါ်၊ မမျှော် မဆ၊ အကြောင်းနှင့်တကွ နာမ်ရပ်အစဉ်ဖြစ်သော ယခုယခုကိုယ်မှ-နှိမ်မှု-စိတ်မှ-အမြဲအမြဲအစီအရင်ကို၊ ဟုတ်သောအတိုင်း သိမြင်ခြင်းသည်၊ သင်္ခါရ နိမိတ်ထင်သည်မည်၏။ ယခုယခုကိုယ်မှ-နှိမ်မှု-စိတ်မှ-အမြဲအမြဲအစီအရင်တို့၏အကြားအကြား၊ ကိုယ်မှလည်းအား၊ နှိမ်မှုလည်းအား၊ စိတ်မှလည်းအား၍ နေသောကိလ္လအကြောင်းနှင့်တကွ-ယခုယခုဘဝအလျဉ်းဘဝင်အစဉ်ကို၊ ဟုတ်သောအတိုင်း သိမြင်ခြင်းသည်၊ ပဝတ္တိ ထင်သည်မည်၏။ ဤသို့ထင်သော ယခုညာဏ်၏နောက်သို့ အစဉ်လိုက်သောအားဖြင့်၊ အနတ္တဟု ရှုသည်ရှိသော်၊ ရှေးရှေးကိုယ်မှ-အမြဲအမြဲအစီအရင်၊ ရှေးရှေးနှိမ်မှုအမြဲအမြဲအစီအရင်၊ ရှေးရှေးစိတ်မှ-အမြဲအမြဲအစီအရင်၊ နောင်နောင်နှိမ်မှုအမြဲအမြဲအစီအရင်၊ နောင်နောင်စိတ်မှ-အမြဲအမြဲအစီအရင်၊ အကြောင်းနှင့်တကွ ဖြစ်သောနာမ်ရပ်အစဉ်ကို၊ သန္တတိ ယန အစု၊ သမုပ္ပါယန အစု၊ ကိစ္စ ယန အစု၊ အာရမ္မဏယန အစု၊ တခုတခု၏ အပိုင်းအခြားအပိုင်းအခြား၊ မိမိကိုယ်နှင့်အလားတူအောင်၊ ယူဆောင်၍ ပြသောညာဏ်



ဖြင့် သတ်သင့်ရှင်းလင်းပြီး ချီ၍၊ မတွေးမခေါ်၊ မမျှော်မဆာ၊ အစွဲ
 နှင့် တကွ နာမ်ရပ်အစဉ်ဖြစ်သော၊ ရှေးရှေးကိုယ်မှု-နှိမ်မှု-စိတ်မှု-
 အပြုအပြင် အစီအရင်၊ နောင်နောင်ကိုယ်မှု-နှိမ်မှု-စိတ်မှု-အပြုအပြင်
 ပြင်အစီအရင်ကို ဟုတ်သောအတိုင်း သိမြင်ခြင်းသည်၊ သင်္ခါရနိမိတ္တ
 ထင်သည်မည်၏။ ရှေးရှေးကိုယ်မှု-နှိမ်မှု-စိတ်မှု-အပြုအပြင် အစီ
 အရင်၊ နောင်နောင်ကိုယ်မှု-နှိမ်မှု-စိတ်မှု-အပြုအပြင် အစီအရင်
 တို့၏အကြား၊ အကြား၊ ကိုယ်မှုလည်းအား၊ နှိမ်မှုလည်းအား၊ စိတ်မှုလည်း
 အား၊ ဤနေသောကာလ၊ အကြောင်းနှင့်တကွ၊ ရှေးရှေးဘဝအလျဉ်ဘဝ
 အစဉ်၊ နောင်နောင်ဘဝအလျဉ်ဘဝအစဉ်တို့၊ ဟုတ်သောအတိုင်း သိ
 ခြင်ခြင်းသည်၊ ပဝတ္တထင်သည်မည်၏။ "ဤသို့ထင်သော-ယခုယ
 ခု ကိုယ်မှု-နှိမ်မှု-စိတ်မှု-အပြုအပြင် အစီအရင်၊ သင်္ခါရနိမိတ္တ။ ရှေး
 ရှေးကိုယ်မှု-နှိမ်မှု-စိတ်မှု-အပြုအပြင် အစီအရင် သင်္ခါရနိမိတ္တ။ နောင်
 နောင်ကိုယ်မှု-နှိမ်မှု-စိတ်မှု-အပြုအပြင် အစီအရင် သင်္ခါရနိမိတ္တ။
 ယခုယခုဘဝ အလျဉ်ဘဝအစဉ် ပဝတ္တ၊ ရှေးရှေးဘဝအလျဉ်ဘဝ
 အစဉ် ပဝတ္တ၊ နောင်နောင်ဘဝအလျဉ်ဘဝအစဉ် ပဝတ္တ။ " ဤ
 နိမိတ္တ၊ ဤပဝတ္တ၌၊ ၁၆-ပါးသော ယုံမှားခြင်းကင်းပျောက်ခြင်းသည်၊ နိ
 မိတ္တ-ပဝတ္တ၌ ယုံမှားကိုလွန်သဖြင့် စင်ကြယ်သည်မည်၏။ "

အနတ္တတော မနသိကဂေရေန္တော နိမိတ္တဉ္စ ပဝတ္တဉ္စ ယထာဘူတံ
 ဇာနာတိ ပဿတိ၊ တေန ဝုစ္ဆတိ သမ္မာဒဿနံ၊ ဧဝံ တဒန္တယေန သဗ္ဗေ
 ဓမ္မာ အနတ္တတော သုဒ္ဓိဋ္ဌာ ဟောန္တိ၊ ဧတ္ထ ဂင်္ခါပဟီယတိ။ "

အနတ္တတော၊ အနတ္တဟူ၍ မနသိကဂေရေန္တော၊ နှလုံးသွင်းသည်
 သော်။ နိမိတ္တဉ္စ၊ နိမိတ္တကို၎င်း။ ပဝတ္တဉ္စ၊ ပဝတ္တကို၎င်း။ ယထာဘူတံ
 ဟုတ်တိုင်း။ ဇာနာတိ ပဿတိ၊ သိမြင်၏။ တေန၊ ထိုသို့ ဟုတ်သောအ
 တိုင်း သိမြင်ခြင်းကြောင့်။ သမ္မာဒဿနံ၊ မသောကမပြန် အမှန်အိမြင်
 ၍ ဟူ၍။ ဝုစ္ဆတိ၊ ဆိုအပ်၏။ ဧဝံ၊ ဤသို့။ တဒန္တယေန၊ ထိုသို့ မသောက
 မပြန် အမှန်မြင်သော ယခုဉာဏ်၏ နောက်သို့ အစဉ် လိုက်သောအတိုင်း
 ဖြင့်။ သဗ္ဗေဓမ္မာ၊ အလုံးစုံသော အတိတ်-အနာဂတ်တရားတို့သည်။ အ
 နတ္တတော၊ အနတ္တဟူ၍ သုဒ္ဓိဋ္ဌာ၊ အမှန်ထင် ကုန်သည်။ ဟောန္တိ၊ ဖြစ်
 ကုန်၏။ ဧတ္ထ၊ ဤသို့ ထင်သော နိမိတ္တ ပဝတ္တ၌။ ဂင်္ခါ၊ ၁၆-ပါးသော
 ယုံမှားခြင်းသည်။ ပဟီယတိ၊ ကင်းပျောက်၏။ "

ဤသို့ နိမိတ္တ၌ ယုံမှားကိုလွန်သဖြင့် စင်ကြယ်ခြင်းကြောင့်
 ပဝတ္တ၌ ယုံမှားကိုလွန်သဖြင့် စင်ကြယ်ခြင်းကြောင့် ဂင်္ခါဝိတတရား
 ဝိသုဒ္ဓိ မည်၏။ "

ဤသို့ ဂင်္ခါဝိတတရား မည်သော ပစ္စယံ ပရိဂ္ဂဟဉာဏ်တဘဝ
 ကမ်းရောက်သော ယောဂီ၏ ပစ္စယံ ပရိဂ္ဂဟဉာဏ်-ထင်ပုံ၊ မြင်ပုံ၊
 သိပုံ၊ မှတ်ပုံ၊ ရှုပုံ၊ ကိလေသာကို ပယ်ပုံ၊ ကိလေသာကို ပယ်သော

ကိစ္စပြီးဆုံးယုံဘာဝနာနှင့်ပြည့်စုံယုံဘာဝနာပြီးဆုံးယုံအလုံးစုံကိုအ
သေအချာ မှတ်သိရကား။

ကမ်းရောက်သော ယောဂီပုဂ္ဂိုလ်ဟူသည်ကား။... ယုတ်လည်းမ
ယုတ်၊ လွန်လည်းမလွန်၊ အညီအမျှ ဝီရိယထောက်ပံ့သော ဝိပဿနာ

နေ၏။ "အညီအညွတ်ရှု၍နေယုံကား။" "ခဏတိုင်းခဏ၊ ဥပ
လက္ခဏာအားဖြင့်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု- ရှုသော ကာလ၊ သန္တတိယန

အစ၊ သမုပ္ပါယန အစ၊ ကိစ္စယန အစ၊ အာရမ္မဏယန အစ၊ တစတစ
ယခုယခု ကိုယ်မှ- နှိပ်မှ- စိတ်မှ- အပြုအပြင် အစီအရင်၊ ရှေးရှေးကိုယ်

မှ- နှိပ်မှ- စိတ်မှ- အပြုအပြင် အစီအရင်၊ နောင်နောင်ကိုယ်မှ- နှိပ်မှ-
စိတ်မှ- အပြုအပြင် အစီအရင်၊ ယခုယခုဘဝအလျဉ်ဘဝင်အစဉ်၊ ရှေး

ရှေးဘဝအလျဉ်ဘဝင်အစဉ်၊ နောင်နောင်ဘဝအလျဉ်ဘဝင်အစဉ်၊ အ
လှိုလှိုထင်အောင်၊ ထိုထိုအာရုံ တပြန်တည်းမလွတ်၊ သိမှတ်ဝတ်ပြု

သော ဝိပဿနာ စိတ်ကို၊ တဖြောင့်မရွံ့တ္တုပေက္ခာအလိုအားဖြင့်၊ ကောင်း
စွာအညီအညွတ်ရှု၍သာနေ၏။ အညီအညွတ်ရှု၍နေသော ကာလ၊

ကိလေသာကိုပယ်သော ကိစ္စ၊ ဝိပဿနာပညိန္ဒြေ ဘာဝနာချိန် ကျမှီ
ဟု၊ ဝိပဿနာဉာဏ်အား ရှေးရှုထင်အောင်၊ ဆောင်၍ပြသော ပါဠိဟာ

ရိယ ပညာ၊ ကိလေသာကိုပယ်သော ကိစ္စ မရှိသော အလို၊ ဝိပဿနာ
ပညာနှင့် အသိလက္ခဏာတူသော အလိုအားဖြင့်၊ ဝိပဿနာပညာက-

ကိလေသာကိုပယ်သော ကိစ္စ လွန်လည်းလွန်၏။ ကိလေသာကိုပယ်
လည်း ပယ်၏။ ဝိပဿနာပညိန္ဒြေ ဘာဝနာချိန်- ကျလည်းကျ၏။

တထာ ပဂ္ဂဟိတံ စိတ္တံ သာဓကံ အဇ္ဈိပေက္ခတိ၊ ဥပေက္ခာဝသေန၊
ပညာဝသေန ပညိန္ဒြိယံ အဓိမတ္တံ ဟောတိ။"

တထာပဂ္ဂဟိတံ၊ ယုတ်လည်းမယုတ်၊ လွန်လည်းမလွန်၊ အညီအ
မျှ- ဝီရိယထောက်ပံ့သော အတိုင်းဖြစ်သော။ စိတ္တံ၊ ဝိပဿနာစိတ်ကို။
ဥပေက္ခာဝသေန၊ ဥပေက္ခာအလိုအားဖြင့်။ သာဓကံ၊ ကောင်းစွာ၊ အဇ္ဈိ
ပေက္ခတိ၊ အညီအညွတ်ရှု၏။ ပညာဝသေန၊ ပါဠိဟာရိယပညာအလို
အားဖြင့်၊ ပညိန္ဒြိယံ၊ ပညိန္ဒြေသည်။ အဓိမတ္တံ၊ ကိလေသာကိုပယ်သော
ကိစ္စလွန်သည်။ ဟောတိ၊ ဖြစ်၏။"

ယခုယခုဘဝအလျဉ်ဘဝအစဉ်၊ ရှေးရှေးဘဝအလျဉ်ဘဝအစဉ်၊ အစဉ်၊ နောင်နောင်ဘဝအလျဉ်ဘဝအစဉ်၊ အလျဉ်ထင်အောင်၊ ထိုထိုအာရုံ တပြန်တည်းမလွတ်၊ သိမှတ်ဝတ်ပြုသော ဝိပဿနာစိတ်ကို တဖြာ မရွံ့တွင်ပေ ကွာအလျဉ်အားဖြင့်၊ အညီအညွတ်ရှုသော ကာလ၊ ဝိပဿနာစိတ် ကိလေသာမှ လွတ်၏၊ ဝိပဿနာစိတ် ကိလေသာမှ လွတ်၏၊ ဝိပဿနာပညာဖြင့် ဘာဝနာချိန်ကျ၏၊ ကိလေသာကို ပယ်သော ကိစ္စ၊ ဝိပဿနာပညာဖြင့် ဘာဝနာချိန်ကျ၏၊ ခဏတိုင်း ခဏ၊ ဥပလက္ခဏအားဖြင့်၊ အနိစ္စ-ဒုက္ခ-အနတ္တ ဟု- ရှုသော ကာလ၊ သန္တတိယနအစ၊ သမူဟယနအစ၊ ကိစ္စယနအစ၊ အာရမ္မဏယနအစ၊ တခုတခု၊ ယခုယခု ကိုယ်မှ-နှိမ်မှု-စိတ်မှ- အပြုအပြင် အစီအရင်၊ ရှေးရှေး ကိုယ်မှ-နှိမ်မှု-စိတ်မှ- အပြုအပြင် အစီအရင်၊ နောင်နောင် ကိုယ်မှ-နှိမ်မှု-စိတ်မှ- အပြုအပြင် အစီအရင်၊ ယခုယခုဘဝအလျဉ်ဘဝအစဉ်၊ ရှေးရှေးဘဝအလျဉ်ဘဝအစဉ်၊ နောင်နောင်ဘဝအလျဉ်ဘဝအစဉ်၊ အလျဉ်ထင်အောင်၊ ထိုထိုအာရုံ တပြန်တည်းမလွတ်၊ သိမှတ်ဝတ်ပြုသော ဝိပဿနာစိတ်ကို တဖြာ မရွံ့တွင်ပေ ကွာအလျဉ်အားဖြင့်၊ အညီအညွတ်ရှုသော ကာလ၊ ကိလေသာကို ပယ်သော ကိစ္စ ဝိပဿနာပညာဖြင့် ဘာဝနာချိန်ကျ၏၊ ဝိပဿနာပညာဖြင့် ဘာဝနာချိန်ကျ၏၊ ရှေးရှုထင်အောင်၊ ဆောင်၍ ပြုသော ပါဠိဟာရိယပညာ၊ ကိလေသာကို ပယ်သော ကိစ္စ မရှိသော အလျဉ်၊ ဝိပဿနာပညာနှင့် အသိလက္ခဏာတူသော အလျဉ်အားဖြင့်၊ ဝိပဿနာပညာဖြင့် ကိလေသာကို ပယ်သော ကိစ္စ လွန်လည်း လွန်၏၊ ကိလေသာကို ပယ်လည်း ပယ်၏၊ ဝိပဿနာပညာဖြင့် ဘာဝနာချိန်-ကျလည်း ကျ၏။

ဥပေက္ခာဝသေန နာနတ္တ ကိလေသေဟိ စိတ္တံ ဝိပုစ္ဆတိ၊ ဝိပေက္ခာဝသေန ပညာဝသေန ပညာန္တိယံ အဓိမတ္တံ ဟောတိ။ ။

ဥပေက္ခာဝသေန၊ ဥပေက္ခာအလျဉ်အားဖြင့်။ နာနတ္တ ကိလေသေဟိ၊ အထူးထူးသော ကိလေသာတို့မှ။ စိတ္တံ၊ ဝိပဿနာစိတ်သည်။ ဝိပုစ္ဆတိ၊ လွတ်၏။ ဝိပေက္ခာဝသေန၊ လွတ်သော အလျဉ်အားဖြင့်။ ပညာဝသေန၊ ပါဠိဟာရိယပညာအလျဉ်အားဖြင့်။ ပညာန္တိယံ၊ ဝိပဿနာပညာဖြင့်သည်။ အဓိမတ္တံ၊ ကိလေသာကို ပယ်သော ကိစ္စ လွန်သည်။ ဟောတိ၊ ဖြစ်၏။ ။

ကိလေသာကို ပယ်သော ကိစ္စ ဝိပဿနာပညာဖြင့် ဘာဝနာချိန်ကျ၍-ဘာဝနာနှင့် ပြည့်စုံပုံကား။ ။ ခဏတိုင်း ခဏ၊ ဥပလက္ခဏအားဖြင့်၊ အနိစ္စ-ဒုက္ခ-အနတ္တ ဟု- ရှုသော ကာလ၊ သန္တတိယနအစ၊ သမူဟယနအစ၊ ကိစ္စယနအစ၊ အာရမ္မဏယနအစ၊ တခုတခု၊ ယခုယခု ကိုယ်မှ-နှိမ်မှု-စိတ်မှ- အပြုအပြင် အစီအရင်၊ ရှေးရှေး ကိုယ်မှ-နှိမ်မှု-စိတ်မှ- အပြုအပြင် အစီအရင်၊ နောင်နောင် ကိုယ်မှ-နှိမ်မှု-စိတ်မှ- အပြုအပြင် အစီအရင်၊ နောင်နောင် ကိုယ်မှ-နှိမ်မှု-စိတ်မှ- အပြုအပြင် အစီအရင်၊ နောင်နောင် ကိုယ်မှ-နှိမ်မှု-စိတ်မှ- အပြုအပြင် အစီအရင်။

မူ-အပြုအပြင်အစီအရင်၊ ယခုယခု ဘဝအလျဉ် ဘဝင်အစဉ်၊ ရှေးရှေး
 ဘဝအလျဉ် ဘဝင်အစဉ်၊ နောင်နောင် ဘဝအလျဉ် ဘဝင်အစဉ်၊ အံ့
 လိုထင်အောင် ထိုထိုအာရုံ တပြုန်တည်း မလွတ်၊ သိမှတ်ဝတ်ပြုသော
 ဝိပဿနာစိတ်ကို တဖြုန်တည်း မလွတ်၊ သိမှတ်ဝတ်ပြုသော
 ဝေသာဏာလ၊ ဝိပဿနာစိတ် ကိလေသာမှ လွတ်သည် ဖြစ်အဖြစ်ကြောင့်၊
 ဝိပဿနာစိတ် ပြုဒ်ဒ်ပါသော သမာဓိ-ပညာ အားဖြင့်-၂-ပါး၊ ဣန္ဒြေအားဖြင့်-
 ၅-ပါး၊ ထို-၇-ပါး သောတရားတို့သည်၊ ကိလေသာမှ လွတ်သော ကိစ္စတူကြ

ကုန်၏။ ကိလေသာမှ လွတ်သော ကိစ္စ တူကြသော အနက်ကြောင့် ယော
 ဂီ၏ ဉာဏ်အား၊ ၄-ပါး သော ဘာဝနာတို့သည် ပြည့်စုံခြင်း သို့ရောက်ကြကုန်၏။
 (ဝိမုတ္တတ္တာ တေဓမ္မာ ဧကရသာ ဟောန္တိ၊ ဧကရသာ ဌေနဘာဝနာ။)
 ဝိမုတ္တတ္တာ၊ ကိလေသာမှ လွတ်သည် ဖြစ်အဖြစ်ကြောင့်၊ တေဓမ္မာထို
 တရားတို့သည်။ ဧကရသာ၊ ကိလေသာမှ လွတ်သော ကိစ္စတူကြကုန်သည်။
 ဟောန္တိ၊ ဖြစ်ကုန်၏။ ဧကရသာဌေန၊ ကိလေသာမှ လွတ်သော ကိစ္စတူကြ
 သော အနက်ကြောင့်။ ယောဂီ နော၊ ယောဂီ၏။ ဉာဏာသ၊ ဉာဏ်အား။
 ဘာဝနာ၊ ၄-ပါး သော ဘာဝနာတို့သည်။ ပါရိပုရိ၊ ပြည့်စုံခြင်း သို့။
 ဂစ္ဆန္တိ၊ ရောက်ကြကုန်၏။

၄-ပါး သော ဘာဝနာဟူသော် ကား။ "ဝိပဿနာစိတ် ပြုဒ်ဒ်
 ပါသော-သမာဓိ-ပညာ-၂-ပါးတို့တွင်၊ သမာဓိက-ပရိယတ္တန် ကိလေ
 သာကို ငြိမ်းသော ကိစ္စ သမထ။ ပညာက-အနုသယ ကိလေသာကို
 ပယ်သော ကိစ္စ ဝိပဿနာ။ ဤသမထ၊ ဤဝိပဿနာ၊ ၂-ပါး တို့၏ တ
 ပါးသည် တပါးကို မလွန်ကြသော အနက်သဘောသည် ကား။ ဘာဝ
 နာတပါး။ "ဝိပဿနာစိတ် ပြုဒ်ဒ်ပါသော ဣန္ဒြေ-၅-ပါးတို့တွင်၊
 သန္တိန္ဒြေက-အသန္တိယ ကိလေသာမှ လွတ်သော ကိစ္စ။ ဝီရိယိန္ဒြေက-
 ကောသလ ကိလေသာမှ လွတ်သော ကိစ္စ။ သတိန္ဒြေက-ပမာဒ ကိလေ
 သာမှ လွတ်သော ကိစ္စ။ သမာဓိန္ဒြေက-ဝိက္ခေပ ကိလေသာမှ လွတ်
 သော ကိစ္စ။ ပညိန္ဒြေက-မောဟ ကိလေသာမှ လွတ်သော ကိစ္စ။ ဤ
 သို့ ဣန္ဒြေ-၅-ပါး တို့၏ ကိလေသာမှ လွတ်သော ကိစ္စ၊ တူကြသော အ
 နက်သဘောသည် ကား။ ဘာဝနာ တပါး။ "ဝိပဿနာစိတ် ပြုဒ်ဒ်ပါ
 သော-သမာဓိ-ပညာ အားဖြင့်-၂-ပါး၊ ဣန္ဒြေအားဖြင့်-၅-ပါး၊ ထို-၇-ပါး
 သော တရားတို့ကို ကိုယ်စီကိုယ်ငါ ကိလေသာမှ လွတ်သော ကိစ္စ-
 တူမျှအောင် ဝီရိယက-ရွက်ဆောင်သော အနက်သဘောသည် ကား။
 ဘာဝနာတပါး။ "ဝိပဿနာစိတ် ပြုဒ်ဒ်ပါသော-သမာဓိ-ပညာ
 အားဖြင့်-၂-ပါး၊ ဣန္ဒြေအားဖြင့်-၅-ပါး၊ ထို-၇-ပါး သော တရားတို့၏
 ဥပါဒ်ခဏကို-ဋီ ခဏက၊ ဋီ ခဏကို-ဘင်ခဏက၊ အလေ့အလာတွင်
 သော အားဖြင့် အစဉ်မပြတ် ဖြစ်သော အနက်သဘောသည် ကား။ ဘာ
 ဝနာတပါး။ "ဤသို့ ဘာဝနာအားဖြင့်-၄-ပါး။ "

၁၀၅၂

သမာဓိပညာနံ အနုတိဝတ္တနံ ငွေ့နံ ဘာဝနာ၊ ကုန္ဒိယာနံ ငွေ့နံ ငွေ့နံ ဘာဝနာ၊ တဒပဂဝီရိယဝါဟနံ ငွေ့နံ ဘာဝနာ၊ အာသေဝနံ ငွေ့နံ ဘာဝနာ၊ ဣမာစတ သောဘာဝနာ။

သမာဓိပညာနံ၊ သမာဓိ-ပညာ-၂-ပါးတို့၏။ အနုတိဝတ္တနံ ငွေ့နံ၊ မလွန်သော အနုတိဝတ္တနံ ငွေ့နံ၊ ဘာဝနာလည်း တပါး။ ကုန္ဒိယာနံ ငွေ့နံ၊ ဣန္ဒြိယ-၅-ပါးတို့၏။ ဧကရသ ငွေ့နံ၊ ကိလေသာ မှ လွတ်သော ကိစ္စတို့ကို သောအနုတိဝတ္တနံ ငွေ့နံ၊ ဘာဝနာ၊ ဘာဝနာလည်း တပါး။ တဒပဂဝီရိယ သောအနုတိဝတ္တနံ ငွေ့နံ၊ ဘာဝနာ၊ ဘာဝနာလည်း တပါး။ တဒပဂဝီရိယ ဝါဟနံ ငွေ့နံ၊ ထို-၇-ပါး သောတရားတို့ကို ကိုယ်စီကိုယ်ငါ့ ကိလေသာ မှ လွတ်သော ကိစ္စ-တူမျှအောင် ဝီရိယက ချွန်ဆောင်သော အနုတိ ငွေ့နံ ငွေ့နံ၊ ဘာဝနာ၊ ဘာဝနာလည်း တပါး။ အာသေဝနံ ငွေ့နံ၊ မှီဝဲသော အနုတိ ငွေ့နံ ငွေ့နံ၊ ဘာဝနာ၊ ဘာဝနာလည်း တပါး။ ဧဝံ ဣသိ။ ဘာဝနာ ဘာဝနာတို့သည်။ ဣမာစတ သော၊ ဣ-၄-ပါးတို့တည်း။

ထို-၄-ပါး သောဘာဝနာတို့တွင်၊ တပါးတပါး သောဘာဝနာ သာ သံ ကိလေသာဘာဝနာ၊ ဝေါဒါနံ ဘာဝနာ-အားဖြင့်-၂-ပါး၊ ထို-၂-ပါးတို့ တွင်၊ ဝိပဿနာစိတ္တုပ္ပါဒ်၌ ပါသော သမာဓိပညာ-၂-ပါးတို့၏ ကိလေသာ မှ လွတ်သော ကိစ္စ တူမျှသည်၏ အဖြစ်ကို-မပြုခြင်းသည် သံ ကိလေသာဘာဝနာ မည်၏။ သမာဓိပညာ-၂-ပါးတို့၏ ကိလေသာ မှ လွတ်သော ကိစ္စ တူမျှသည်၏ အဖြစ်ကို-မပြုသောဘာဝနာသည်၊ ဝေါဒါနံ ဘာဝနာ မည်၏။ ဝိပဿနာစိတ္တုပ္ပါဒ်၌ ပါသော ဣန္ဒြိယ-၅-ပါးတို့၏ ကိလေသာ မှ လွတ်သော ကိစ္စ-တူမျှသည်၏ အဖြစ်ကို-မပြုခြင်း သောဘာဝနာသည် သံ ကိလေသာဘာဝနာ မည်၏။ ဣန္ဒြိယ-၅-ပါးတို့၏ ကိလေသာ မှ လွတ်သော ကိစ္စ တူမျှသည်၏ အဖြစ်ကို-မပြုသောဘာဝနာသည်၊ ဝေါဒါနံ ဘာဝနာ မည်၏။ ဝိပဿနာစိတ္တုပ္ပါဒ်၌ ပါသော ဝီရိယ-၇-ပါးတို့၏ ကိလေသာ မှ လွတ်သော ကိစ္စ-တူမျှသည်၏ အဖြစ်ကို-မပြုသောဘာဝနာသည် သံ ကိလေသာဘာဝနာ မည်၏။ ဝီရိယ-၇-ပါးတို့၏ ကိလေသာ မှ လွတ်သော ကိစ္စ တူမျှသည်၏ အဖြစ်ကို-မပြုသောဘာဝနာသည် ဝေါဒါနံ ဘာဝနာ မည်၏။ ဝိပဿနာစိတ္တုပ္ပါဒ်၌ ပါသော အာသေဝနာ-၇-ပါးတို့၏ ကိလေသာ မှ လွတ်သော ကိစ္စ-တူမျှသည်၏ အဖြစ်ကို မပြုသောဘာဝနာသည် သံ ကိလေသာဘာဝနာ မည်၏။ အာသေဝနာ-၇-ပါးတို့၏ ကိလေသာ မှ လွတ်သော ကိစ္စ-တူမျှသည်၏ အဖြစ်ကို မပြုသောဘာဝနာသည် ဝေါဒါနံ ဘာဝနာ မည်၏။

သံ ကိလေသာ ဝေါဒါနံ သူတို့ သမာဓိပညာနံ သမရသကာယ အကရဏံ ဘာဝနာယ သံ ကိလေသော ကရဏံ ဝေါဒါနံ တထာသေသေ သူပီ။

သံ ကိလေသာ ဝေါဒါနံ သူတို့ သံ ကိလေသာ ဝေါဒါနံ သူဟူသည် ကား။ သမာဓိပညာနံ၊ သမာဓိပညာ-၂-ပါးတို့၏။ သမရသကာယ၊

လေသာမှ လွတ်သော ကိစ္စတူ ဖြစ်သည်။ ဘာဝနာယ၊ ဘာဝနာအ၊ သံကိလေသော၊ ညစ်ညူးခြင်း
တည်း။ သမာဓိပညာနိ၊ သမာဓိပညာ-၂-ပါးတို့၏။ သမာဓိပညာယ၊ ကိ
လေသာမှ လွတ်သော ကိစ္စတူ ဖြစ်သည်။ ဘာဝနာအ၊ သံကိလေသော၊ ညစ်ညူးခြင်း
သည်။ ဘာဝနာယ၊ ဘာဝနာအ၊ ဝေါဒါနံ၊ ဖြစ်ခြင်းတည်း။ သေသေသု
ဖိ၊ အကြွင်းတို့ ခြံလည်း။ တထာ၊ ထိုအတူတည်း။

ညစ်ညူးခြင်းကြောင့် ဖြီးဆုံးခြင်းသို့ မရောက်သော သံကိလေသ
ဘာဝနာအ၊ ထိုထိုအဖြစ်ကို ဖြစ်ခြင်းကြောင့် ဖြီးဆုံးခြင်းသို့ ရောက်
သော ဝေါဒါနံ ဘာဝနာအ၊ ထိုထိုအကျိုးရလဒ်အင်အားကို ဝိ
ပဿနာမဂ္ဂ၊ မှီ ရှေးအဘို့ ကာလ၊ ပါဠိဟာရိယ ဉာဏ်ဖြင့်၊ ခဏတိုင်း
ခဏ၊ ဥပလက္ခဏအား ဖြင့်၊ အနိစ္စ-ဒုက္ခ-အနတ္တ-ဟု၊ ရှုသော ကာလ၊
သန္တတိ ယနအစု၊ သမုဟ ယနအစု၊ ကိစ္စယနအစု၊ အာရမ္မဏယနအ
စု၊ တခုတခု၊ ယခုယခု ကိုယ်မှု-နှိမ်မှု-စိတ်မှု-အပြုအပြင် အစီအရင်၊
ရှေးရှေး ကိုယ်မှု-နှိမ်မှု-စိတ်မှု-အပြုအပြင် အစီအရင်၊ နောင်နောင်
ကိုယ်မှု-နှိမ်မှု-စိတ်မှု-အပြုအပြင် အစီအရင်၊ ယခုယခု ဘဝအလျဉ်
ဘဝင်အစဉ်၊ ရှေးရှေး ဘဝအလျဉ် ဘဝင်အစဉ်၊ နောင်နောင် ဘဝအ
လျဉ် ဘဝင်အစဉ်၊ အလို့လို့ ထင်ခြင်းသည်။ သံကိလေသဘာဝနာ
မည်၏။ ဖြီးဆုံးခြင်းသို့ မရောက်။ "ခဏတိုင်း ခဏ၊ ဥပလက္ခဏအား
ဖြင့်၊ အနိစ္စ-ဒုက္ခ-အနတ္တ-ဟု၊ ရှုသော ကာလ၊ သန္တတိ ယနအစု၊ သမုဟ
ယနအစု၊ ကိစ္စယနအစု၊ အာရမ္မဏယနအစု၊ တခုတခု၊ ယခုယခု ကိုယ်
မှု-နှိမ်မှု-စိတ်မှု-အပြုအပြင် အစီအရင်၊ ရှေးရှေး ကိုယ်မှု-နှိမ်မှု-စိတ်
မှု-အပြုအပြင် အစီအရင်၊ နောင်နောင် ကိုယ်မှု-နှိမ်မှု-စိတ်မှု-အပြု
အပြင် အစီအရင်၊ ယခုယခု ဘဝအလျဉ် ဘဝင်အစဉ်၊ ရှေးရှေး ဘဝအ
လျဉ် ဘဝင်အစဉ်၊ နောင်နောင် ဘဝအလျဉ် ဘဝင်အစဉ်၊ အလို့လို့ ထင်
ခြင်းသည်။ ဝေါဒါနံ ဘာဝနာမည်၏။ ဖြီးဆုံးခြင်းသို့ ရောက်၏ဟု၊ ရှု
ကြည့်၍" --- "ညစ်ညူးခြင်းကြောင့် ဖြီးဆုံးခြင်းသို့ မရောက်သော သံ
ကိလေသဘာဝနာကို ပယ်ထား၍" ဖြစ်ခြင်းကြောင့် ဖြီးဆုံးခြင်းသို့
ရောက်သော ဝေါဒါနံ ဘာဝနာကိုသာ ဖြီးစေတတ်သော၊ ဝိပဿနာစိတ္တ
ပွါဒိဒ္ဓိပါသော၊ သမာဓိပညာအားဖြင့်-၂-ပါး၊ ကုန္ဒေအားဖြင့်-၅-ပါး၊ ထို
၇-ပါး သောတရားတို့၏ ကိလေသာမှ လွတ်သော ကိစ္စတူ ဖြစ်သော၊ အ
ကြွင်းအခြင်းအရ အားဖြင့်၊ အချင်းချင်း တပါးသည် တပါးကို မလွန်ခြင်း
အစရှိ ကုန်သော၊ အကြွင်း-၄-ပါး သော အခြင်းအရာ ဘာဝနာတို့သည်၊
ဖြစ်ကုန်၏။ - ညစ်ညူးခြင်းကြောင့် ဖြီးဆုံးခြင်းသို့ မရောက်သော၊
သံကိလေသဘာဝနာကို ပယ်ထား၍၊ ဖြစ်ခြင်းကြောင့် ဖြီးဆုံးခြင်း
သို့ ရောက်သော၊ ဝေါဒါနံ ဘာဝနာကိုသာ ဖြီးစေတတ်သော၊ ဝိပဿ

နာစိတ္တုပ္ပါဒ်၌ပါသော၊ သမာဓိပညာအားဖြင့်-၂-ပါး၊ ထိုမြေအားဖြင့်
 ၅-ပါး၊ ထို-၇-ပါးသော တရားတို့၏ ကိလေသာမှ လွတ်သော ကိစ္စ၊ တ
 ကြသော ထိုအခြင်းအရာအားဖြင့်၊ ဘာဝနာ၏ ဖြီးဆုံးခြင်းသို့ ရောက်
 သည်၏ အဖြစ်ကြောင့်၊ ဘာဝနာ၏ ဖြီးဆုံးခြင်းသို့ ရောက်၏ဟု သည်
 လည်း။ ထိုပါဠိဟာဂါယ ဉာဏ်ဖြင့်သာလျှင်၊ ဝိပဿနာ မရှု၍ ရှေးအ
 ဘို့ ကာလက သုတ်သင်၍ ဖြီးဆုံးသည်၏ အဖြစ်ကြောင့်၊ ဤသို့ ဖြီး
 ဆုံးအော ဘာဝနာ၏ အရာဌာန၌၊ သုတ်သင်၍ ဖြီးဆုံးခြင်းသည်၊ ဘာ
 ဝနာ၏ ဖြီးဆုံးခြင်းပင်တည်း။ ဤသို့ မဆိုသော်လည်း၊ ဆိုသလို၊ ထို
 ၄-ပါးသော အခြင်းအရာ ဘာဝနာတို့သည်၊ အကြင်ကြောင့် ဖြီးဆုံး
 ကုန်၏ ထို့ကြောင့်၊ ၇-ပါးသော တရားတို့၏ တပါးသည် တပါးကို
 မလွန်ခြင်းအစရှိသော ဘာဝနာဖြီးဆုံးသော အားဖြင့်၊ ကိလေသာအ
 ညစ်အကြေးမတင်၊ မြူစင်သော ဝိပဿနာ ဉာဏ်၏ ကိလေသာကို ပယ်
 သော ကိစ္စ၊ ဖြီးဆုံးသော အလိုအားဖြင့်၊ ဘာဝနာ၏ ဖြီးဆုံးခြင်းကို သိအ
 ၏ဟု ဆို။ ။

ဝေမေတေသု သံကိလေသ ဝေါဒါနေသု၊ တံတံ အာဒီနဝံ ဒေါသံ
 အာနိသံသံ ဂုဏံ ပူရေတရံ ပါဠိဟာဂါယ ဉာဏေန ဒိသ္မာ ယထာ အညာ
 ဉာ နတိဝတ္တ နာဒယော ဟောန္တိ တထာ ဘာဝနာယ သံပဟံသိတတ္တာ၊
 တေနေဝ ဉာဏေန ဝိသောဓိတတ္တာ၊ ဝိသောဓနဉ္စေတ္ထ သံပဟံသနံ၊ တေ
 အာကာရာယ သ္မာနိပ္ပန္နာ တသ္မာ ဓမ္မာနံ အနတိဝတ္တ နာဒိ ဘာဝသာဓ
 န ပရိယော ဒါပကဿ ဉာဏဿ ကိစ္စနိပ္ပတ္တိဝ သေန သမ္ပဟံသနာ စေ
 တဗ္ဗာ။ ။

ဝေ၊ ဤသို့။ ဝေတေသု သံကိလေသ ဝေါဒါနေသု၊ ထိုသံကိလေသ
 ဘာဝနာ၊ ဝေါဒါနဘာဝနာ-၂-ပါးတို့၏ ဖြီးခြင်း။ တံတံ အာဒီနဝံ ဒေါသံ၊ ထိုထိုအ
 ဖြစ်ကို။ တံတံ အာနိသံသံ ဂုဏံ၊ ထိုထိုအကျိုးဂုဏ်အင် အာနိသင်ကို။
 ပူရေတရံ၊ ရှေးဦးစွာ။ ပါဠိဟာဂါယ ဉာဏေန၊ ပါဠိဟာဂါယ ဉာဏ်ဖြင့်
 ဒိသ္မာ၊ ရှုကြည့်၍။ ယထာ၊ အကြင်အခြင်းဖြင့်။ အညာမညာ နတိဝတ္တ
 နာဒယော၊ အချင်းချင်းတပါးသည် တပါးကို မလွန်ခြင်းအစရှိ ကုန်သော
 ယေအာကာရာ၊ အကြင်-၄-ပါးသော အခြင်းအရာ ဘာဝနာတို့သည်
 ဟောန္တိ၊ ဖြစ်ကုန်၏။ တထာ၊ ထိုအခြင်းဖြင့်။ ဘာဝနာယ၊ ဘာဝနာ၏
 သမ္ပဟံသိတတ္တာ၊ ဖြီးဆုံးသည်၏ အဖြစ်ကြောင့်။ တေနေဝ ဉာဏေန
 ထိုပါဠိဟာဂါယ ဉာဏ်ဖြင့်သာလျှင်။ ဝိသောဓိတတ္တာ၊ သုတ်သင်၍ ဖြီး
 ဆုံးသည်၏ အဖြစ်ကြောင့်။ ဟိသန္တံ၊ မှန်၏။ ဝေတ္ထု၊ ဤသို့ ဖြီးဆုံးသော
 ဘာဝနာ၏ အရာဌာန၌။ ဝိသောဓနံ၊ သုတ်သင်၍ ဖြီးဆုံးခြင်းသည်။
 သမ္ပဟံသနံ၊ ဘာဝနာ၏ ဖြီးဆုံးခြင်းပင်တည်း။ ဝေ၊ ဤသို့။ အဝတ္တ
 မဆိုသော်လည်း။ ဝတ္တံ ဝိယ၊ ဆိုသလို။ တေအာကာရာ၊ တို့-၄-ပါးသော
 အခြင်းအရာ ဘာဝနာ တို့သည်။ ယသ္မာ၊ အကြင်ကြောင့်။ နိပ္ပန္နာ၊ ဖြီးဆုံး

ဤကုန်၏။ သာသနာ့ထိုင်ကြောင်း။ မိမိတို့၏။ နတ်ဂုဏ်နာဒိဘာဝသာဓနနံ၊ တပါးသည့်တပါးကို မုလွန်ခြင်းအံ့၍
 သောဘာဝနာဖြိုးဆုံးသောအားဖြင့်။ ပရိယောဒါပကသာ၊ ကိလေသာအ
 နှစ်အကြေးမတင်၊ ဖြူစင်သော။ ဉာဏသာ၊ ဉာဏ်၏။ ကိစ္စနိပ္ပတ္တိဝသေ
 န၊ ကိလေသာကိုပယ်သောကိစ္စဖြိုးဆုံးသောအလိုအားဖြင့်။ သမ္ပဟံ
 သနာ၊ ဘာဝနာ၏ဖြိုးဆုံးခြင်းကို။ ဝေဒိတဗ္ဗာ၊ သိအပ်၏။

ဤသို့-၄-ပါးသောဘာဝနာ၏ဖြိုးဆုံးခြင်းသို့လည်း ရောက်
 သော၊ ဝိပဿနာဉာဏ်၏ကိစ္စကိုပယ်သော၊ ကိစ္စဖြိုးဆုံးခြင်းသို့
 လည်းရောက်သော၊ ကင်္ခါဝိတဂုဏ်သိသည့်လည်းမည်သော၊ ပစ္စယပ
 ဝိဂ္ဂဟဉာဏ်တဘက်ကမ်းသို့လည်းရောက်သော၊ ယောဂီ၏အစဉ်
 မပစ္စယပဝိဂ္ဂဟဉာဏ်ထင်ပုံ၊ မြင်ပုံ၊ သိပုံ၊ မှတ်ပုံ၊ ရှုပုံ၊ ကိလေသာ
 ကိုပယ်ပုံ၊ ကိလေသာကိုပယ်သောကိစ္စဖြိုးဆုံးပုံ၊ ဘာဝနာနှင့်ပြည့်စုံပုံ၊
 ဘာဝနာဖြိုးဆုံးပုံ၊ အလုံးစုံကို၊ အသေအချာမှတ်တို့ကုစကားရပါ၍
 တွင်ရွှေ့အမြီးသတ်။

ဤကား မဂ်၊ ဤကား မဂ်မဟုတ်၊ ဤသို့ မဂ်မဟုတ်သည်၊ မဂ်မ
 ဟုတ်သည်ကို သိ၍၊ တည်သော ဉာဏ်သည်၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိ
 သုဒ္ဓိမည်၏။ ထို မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိမည်သော ဉာဏ်ကိုဖြိုးစေ
 လိုသော ယောဂီသည်၊ တဘက်ကမ်းရောက်သော ပစ္စယပဝိဂ္ဂဟဉာဏ်
 ဖြင့်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု၊ ရှုသော ကာလ၊ သန္တတိယနအစု၊ သမုဟ
 ယနအစု၊ ကိစ္စယနအစု၊ အာရမ္မဏယနအစု၊ တဗ္ဗတဗ္ဗ၊ ယဗ္ဗယဗ္ဗကိုယ်
 မှု-နှိုက်မှု-စိတ်မှု-အမြဲအမြင်အစီအရင်၊ ရှေးရှေးကိုယ်မှု-နှိုက်မှု-စိတ်
 မှု-အမြဲအမြင်အစီအရင်၊ နောင်နောင်ကိုယ်မှု-နှိုက်မှု-စိတ်မှု-အမြဲ
 အမြင်အစီအရင်၊ ယဗ္ဗယဗ္ဗဘဝအလျဉ်ဘဝင်အစဉ်၊ ရှေးရှေးဘဝအလျဉ်
 ဘဝင်အစဉ်၊ နောင်နောင်ဘဝအလျဉ်ဘဝင်အစဉ်၊ အကြောင်းနှင့်တ
 ကွဖြစ်သော နာမ်ရုပ်အစဉ်ကို၊ တဘက်ကမ်းရောက်သော နာမရူပ
 ပရိစ္ဆေဒဉာဏ်ဖြင့်၊ ဤကား နာမ်၊ ဤကား ရုပ်ဟု၊ အမှတ်ပြုသော အလို
 အားဖြင့်၊ အစုလိုက်၊ အခဲလိုက်၊ အပေါင်းလိုက်သာ ဖြစ်၍၊ ဥပါဒ်-ဋီ-
 ဘင်-အားဖြင့်၊ သင်္ခတလက္ခဏာထင်တယ်မဆိုရ၊ သဘာဝလက္ခဏာ
 မှုသာထင်သော၊ တဗ္ဗတဗ္ဗ၊ အစုအစု ဖြစ်သောရုပ်ကို၊ တဗ္ဗတဗ္ဗအစု
 အစုဖြစ်သော ဝေဒနာကို၊ တဗ္ဗတဗ္ဗအစုအစုဖြစ်သော သညာကို၊ တ
 ဗ္ဗတဗ္ဗအစုအစုဖြစ်သော သင်္ခါရကို၊ တဗ္ဗတဗ္ဗအစုအစုဖြစ်သော ဝိ
 ဉာဏ်ကို၊ သာမညလက္ခဏာသို့ တင်၍၊ ဥပါဒ်-ဋီ-ဘင်၊ ယဗ္ဗခဏအား
 ဖြင့် မထင်မှသာလည်း၊ နောင်ထင်ရန်၊ ခန္ဓာ-နာမ်ရုပ်သို့ သွင်းသော်
 လည်း၊ အတွင်းဝင်မည်လည်း မဟုတ်တတ်၊ ခန္ဓာ-နာမ်-ရုပ်မှလွတ်
 သော်လည်း၊ မရွတ်လွတ်မည်လည်း မဟုတ်တတ်၊ တန္ဒာပညတ်ပရ

မတ်အစစ်မဟုတ်၊ မဟုတ်သော်လည်း၊ ပရမတ်သဘောထင်အောင်
 ခံဖြာလျှင်ဟောလျှင်၊ ဝေါဟာရတွင်သော အခြင်းအရာကို ယူဆသော
 ဤဖြစ်သောအခြင်းအရာ၊ ပျက်သော အခြင်းအရာ ကို၊ အနိစ္စဟု ဖြစ်
 ခြင်းပျက်ခြင်းဖြင့် နှိပ်စက်သော အခြင်းအရာကို ဒုက္ခဟု၊ မဖြစ်
 က-မဖြစ်ပါစေလင့်ဟု၊ တောင့်တ-မရ၊ ဖြစ်သာဖြစ်ရ၊ ဖြစ်ရသော်
 လည်း၊ မပျက်ပါစေလင့်ဟု၊ တောင့်တ-မရ၊ ပျက်သာပျက်ရ၊ အလို့ငှာ
 မလိုက်သော အခြင်းအရာကို-အနတ္တ-ဟု၊ ဂြဟုနည်းကို ဖြစ်သောနယာ
 ပဿနာဖြင့်၊ အစုအစုဖြေဖြ်သုံးသပ်သော-ကလာပ သမ္မသနဉာဏ်
 ရှေးဦးစွာအားထုတ်အပ်၏ဟု ဆို။ " " .

အယံ မဂ္ဂေါ အယံန မဂ္ဂေါတိ ဧဝံ မဂ္ဂဉ္စ အမဂ္ဂဉ္စ ဥတ္တာ ဌိတံ ဉာဏံ
 မဂ္ဂါမဂ္ဂ ဉာဏဒဿန ဝိသုဒ္ဓိနာမ၊ တံသမ္မိဒေတုကာမေန ကလာပ သမ္မ
 န သင်္ခါတာယ နယဝိပဿနာယ တာဝ ယောဂေါ ကရဏီယော။ "

အယံ၊ ဣသညကား။ မဂ္ဂေါ၊ မဂ်တည်း။ အယံ၊ ဣသညကား။ နမဂ္ဂေါ၊
 မဂ်မဟုတ်။ ဣတိ ဧဝံ၊ ဣသို့။ မဂ္ဂဉ္စ၊ မဂ်ဟုတ်သည်ကိုလည်းကောင်း။ အ
 မဂ္ဂဉ္စ၊ မဂ်မဟုတ်သည်ကိုလည်းကောင်း။ ဥတ္တာ၊ သိ၍။ ဌိတံ ဉာဏံ၊ တည်
 သောဉာဏ်သည်။ မဂ္ဂါမဂ္ဂ ဉာဏဒဿန ဝိသုဒ္ဓိနာမ၊ မဂ္ဂါမဂ္ဂ ဉာဏဒဿန
 ဝိသုဒ္ဓိ မည်၏။ တံ ဉာဏံ၊ ထိုမဂ္ဂါမဂ္ဂ ဉာဏဒဿန ဝိသုဒ္ဓိ မည်သောဉာဏ်ကို
 သမ္မိဒေတုကာမေန၊ ဖြီးစေလိုသော။ ယောဂိနာ၊ ယောဂိသည်။ ကလာပသ
 မ္မသန သင်္ခါတာယ၊ အစုအစုဖြေဖြ်သုံးသပ်ခြင်းကြောင့်၊ ကလာပသမ္မသန
 ဟုဆိုအပ်သော။ နယဝိပဿနာယ၊ နယဝိပဿနာဖြင့်။ တာဝ၊ ရှေးဦးစွာ
 ယောဂေါ၊ အားထုတ်ခြင်းကို။ ကရဏီယော၊ ပြုအပ်၏။ " "

ဣသို့ပြောဆို၊ အဓိပ္ပါယ်အလို၌၊ သာမညလက္ခဏာကို၊ ခန္ဓာ
 နာမ်-ရုပ်သို့ သွင်းသော်လည်း၊ အတွင်းဝင်မည်လည်းမဟုတ်တတ်၊ ခန္ဓာ
 နာမ်-ရုပ်မှ ဣတိသော်လည်း၊ မချွတ်လွတ်မည်လည်းမဟုတ်တတ်၊
 တန္ဓာပညတ်ဟု ဆုံးဖြတ်သော သာဓကကား။

တယံမေ တယောပိ အာကာရ အသဘာဝ ဓမ္မတ္တာ ခန္ဓပဂ္ဂိယာပန္န
 နုဟောန္တိ၊ ခန္ဓေဟိ ဝိနာ အနုပ လဗ္ဘဏီယတော ခန္ဓ ဝိနိယုတ္တာပိ နုဟောန္တိ၊
 ခန္ဓေပန ဥပါဒါယ ဝေါဟာရဝသေန လဗ္ဘမာနာ တဒါဒိနဝ ဝိဘာဝနာယဝိ
 သေသကာရဏဘူတာ တန္ဓာပညတ္တိဝိသေသာတိ ဝေဒိတဗ္ဗာ။ "

တယံမေ-တယော ဣမေ၊ တယောပိ၊ အဘာဝါကာရ-အဘိက္ခပဋိပ
 ဋ္ဌနာကာရ-အသဝတ္တနာကာရ-သုံးပါးလည်းဖြစ်ကုန်သော။ ဣမေအာ
 ကာရာ၊ ဣအခြင်းအရာ အာကာရတို့သည်။ အသဘာဝ ဓမ္မတ္တာ၊ သဘော
 တရားမဟုတ်သည်၏အဖြစ်ကြောင့်၊ ခန္ဓပဂ္ဂိယာပန္န၊ ခန္ဓာ၌ အခြင်း
 ကုန်သည်။ နုဟောန္တိ၊ မဖြစ်ကုန်။ ခန္ဓေဟိ၊ ခန္ဓာတို့နှင့်။ ဝိနာ၊ ကင်း၍။ အ
 ပလဗ္ဘဏီယတော၊ မရအပ်သောကြောင့်။ ခန္ဓဝိနိယုတ္တာပိ၊ ခန္ဓာမှ ဣ
 ကုန်သည်လည်း။ နုဟောန္တိ၊ မဖြစ်ကုန်။ ခန္ဓေပန၊ ခန္ဓာတို့ကိုကား။ ဥပါ
 ဒါယ၊ ဝေါဟာရဝသေန၊ လဗ္ဘမာနာ၊ တဒါဒိနဝ ဝိဘာဝနာယဝိသေသကာရဏဘူတာ

ယ၊ စွဲ၍။ ဝေါဟာရဝသေခုံ၊ ခေါ်ဝေါ်ပြောဆိုသော အလို့အားဖြင့်။ လတ္တ
 ဘာနာ၊ ရအပ်ကုန်သော။ တဒါဒီနဝ ဝိဘာဝနာယ၊ အဘဝါကာရ-အဘိ
 ကျပင်ပီဌနာ ကာရ+ အဝသ၊ ဝတ္တနာ ကာရ- ထို-၃-ပါးသော အခြင်းအရာ
 အာကာရတို့၏ အပြစ်ကို ထင်စွာ ပြခြင်း၏။ ဝိသေသ ကာရဏဘုံတာ
 ထူးသော အကြောင်း ဖြစ်၍ ဖြစ်ကုန်သော။ တန္ဒာပညတ္တိဝိသေသာ၊
 တန္ဒာပညတ်အထူးတို့ တည်း။ ထုတိ၊ ဣသိ။ ဝေဒိတဗ္ဗာ၊ သိအပ်ကုန်၏။
 ဣသိ နောက်ဥဒယဗ္ဗယညာဏ် ဖွင့်၍ ကာဒျ၊ သာမညလက္ခဏာ
 ကို၊ တန္ဒာပညတ်ဟု ဆုံးဖြတ်သောကြောင့်။ ယခု သမ္ဘဝသန ညာဏ် ဖွင့်
 ငိုကာဒျ၊ သာမညလက္ခဏာကို၊ တန္ဒာပညတ်ဟု ဆုံးဖြတ်သော အရာ
 ဌာန၊ ဘင်္ဂဒယဗ္ဗယ ဟု ပျက်သောပုဒ်ကို မပျက်အောင် တန္ဒာဒယဗ္ဗ
 ယဟု ပြင်၍။

တာနိပန တန္ဒာဒယဗ္ဗယ ပီဌာဝသ ဝတ္တနာ ကာရ မုခေန ဝဟေ
 တဗ္ဗတော သမာရောပိတ ရူပါနိဝိယ ဝပယန္တိ တိရတ္တိ သာမညလက္ခဏံ
 အာရောပေတွာတိ- ဟု ရွတ်။

တာနိပန၊ ထိုအနိစ္စတာ၊ ဒုက္ခတာ၊ အနတ္တတာ၊ သာမညလက္ခဏာ
 တို့ကို ကား။ တန္ဒာဒယဗ္ဗယ ပီဌာဝသ ဝတ္တနာ ကာရ မုခေန၊ တန္ဒာပညတ်
 ဖြစ်သော အခြင်းအရာ၊ ပျက်သော အခြင်းအရာ ကို ရှု၊ တန္ဒာပညတ်၊
 နှိပ်စက်သော အခြင်းအရာ ကို ရှု၊ တန္ဒာပညတ်၊ အလိုသို့ မလိုက်သော
 အခြင်းအရာ ကို ရှု- သော အားဖြင့်။ ဝဟေ တဗ္ဗတော၊ ယူအပ်သော
 ကြောင့်။ သမာရောပိတ ရူပါနိဝိယ၊ အဆင်းအရောင် မရှိသော ဝတ္တ
 တခုခု၌ တင်အပ်သော အဆင်းအရောင်တို့ကို ကဲ့သို့။ ဝပယန္တိ၊ ယူအပ်
 ကုန်၏။ ထုတိ၊ ထိုကြောင့်။ သာမညလက္ခဏံ၊ အာရောပေတွာတိ ထုဒိ
 ဝစနံ၊ သာမညလက္ခဏံ အာရောပေတွာ-ဟု သော ဣစကားကို။ ရတ္တိ၊
 မိန့်အပ်ဖြို၊ ဟု အနက်ပေး။

အားထုတ်ပုံကား။ "ခန္ဓာ-၅-ပါး။ ဒွါရ-၆-ပါး။ အာရုံ-၆-ပါး။ ဝိ
 ဉာဏ်-၆-ပါး။ ဖဿ-၆-ပါး။ ဝေဒနာ-၆-ပါး။ သညာ-၆-ပါး။ စေတနာ-၆-
 ပါး။ တဏှာ-၆-ပါး။ ဝိတက်-၆-ပါး။ ဝိစာရ-၆-ပါး။ ဓာတ်-၆-ပါး။ ကသိုဏ်း-
 ၁၀-ပါး။ ကောဋ္ဌာသ-၃၂-ပါး။ အာယတန-၁၂-ပါး။ ဓာတ်-၁၈-ပါး။ ဣန္ဒြိ-
 ၂၂-ပါး။ ဓာတ်-၃-ပါး။ ဘဝ-၉-ပါး။ ဈာန်-၄-ပါး။ အပ္ပမညာ-၄-ပါး။ သ
 မာပတ်-၄-ပါး။ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ-၁၂-ပါး။ "ဣသိ ကောဋ္ဌာသ
 အားဖြင့်-၂၃-ပါး။ "ထို-၂၃-ပါးသော ကောဋ္ဌာသတို့တွင်၊ ခန္ဓကော
 ဋ္ဌာသဋ္ဌိ။ "

ဖြင့်သောခဏ၊ မြင့်-မြင့်တယ်ဟု အမှတ်ပြုသဖြင့်၊ ထင်ချက်ရ
 မှ၊ စက္ခုဒွါရီကဝိထိကျသော စိတ္တက္ခဏတို့င်း၊ စိတ္တက္ခဏတို့င်း။
 ကြားသောခဏ၊ ကြား-ကြားတယ်ဟု အမှတ်ပြုသဖြင့်၊ ထင်ချက်ရမှ၊
 သောတဒွါရီကဝိထိကျသော စိတ္တက္ခဏတို့င်း၊ စိတ္တက္ခဏတို့င်း။

ကျင့်ယေရုရှင်သောခဏ၊ ကျင့်ယေရုရှင်-စွန့်-တယ်ဟုအမှတ်ပြုသဖြင့်၊
 ထင်ချက်ရမှ၊ မနောဒွါရိကဒိထိကျသောစိတ္တက္ခဏတိုင်း၊ စိတ္တက္ခဏတိုင်း။
 ပြောဆိုသောခဏ၊ ပြောဆို-ပြောဆိုတယ်ဟုအမှတ်ပြုသဖြင့်၊ ထင်
 ချက်ရမှ၊ မနောဒွါရိကဒိထိကျသောစိတ္တက္ခဏတိုင်း၊ စိတ္တက္ခဏတိုင်း။
 ဝတ္ထု-ဒွါရ-အာရုံနှင့်တကွ၊ ဖဿ-ဝေဒနာ-သညာ-စေတနာ-ဝိ
 ဉာဏ်-ဒွါရပဝတ္ထု၊ မျောင်းဆုံကြသောဏလဏလ။ ဘောဏ်ပြန်သော
 လက္ခဏာတခုတခု၊ အစုအစုဖြစ်သောရုပ်။ ခံစားစေတသံဘော
 လက္ခဏာတခုတခု၊ အစုအစုဖြစ်သောဝေဒနာ။ အမှတ်ပြုသောသဘော
 လက္ခဏာတခုတခု၊ အစုအစုဖြစ်သောသညာ။ အားထုတ်သောသဘော
 လက္ခဏာတခုတခု၊ အစုအစုဖြစ်သောသင်္ခါရ။ အာရုံပြုသောသဘော
 လက္ခဏာတခုတခု၊ အစုအစုဖြစ်သောဝိညာဏ်။ "ဤသို့တခုတခု၊
 အစုအစုဖြစ်သော-ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်၊ ၅-ပါးတို့
 တွင်၊ တခုတခု၊ အစုအစုဖြစ်သောရုပ်၊ အတိတ်ဖြစ်သောရုပ်၊ အနာ
 ဝတ်ဖြစ်သောရုပ်၊ ပစ္စုပ္ပန်ဖြစ်သောရုပ်၊ မိမိသန္တာန်ဖြစ်သောရုပ်၊ သူ
 သန္တာန်ဖြစ်သောရုပ်၊ ရုန်းရင်းကြမ်းတမ်းသောရုပ်၊ သိမ်မွေ့နူးညံ့သော
 ရုပ်၊ ယုတ်နိမ့်သောရုပ်၊ မြင့်မြတ်သောရုပ်၊ ဝေးသောရုပ်၊ နီးသောရုပ်။
 ဤ-သ-ရပ်ဌာန၌ဖြစ်သော၊ တခုတခု၊ အစုအစုဖြစ်သောရုပ်ကို အနိစ္စ
 ဟု ဖိုင်းခြား၏။ သမ္မသနဉာဏ်-၁-၃။ ဒုက္ခဟု ဖိုင်းခြား၏။ သမ္မသနဉာဏ်
 တခု။ အနတ္တဟု ဖိုင်းခြား၏။ သမ္မသနဉာဏ်တခု။ "

ယံ ကိဉ္စိ ရူပံ အတိတာနာဂတပစ္စုပ္ပန်၊ အဇ္ဈတ္တံဝါ ဗဟိဒ္ဓါဝါ-
 ဩဠာရိကံဝါ သုခမံဝါ-ဟိနံဝါ ပဏီတံဝါ-ယံ ဣရေသန္တိဂေဝါ၊ သဗ္ဗံ
 ရူပံ အနိစ္စတော ဝဝတ္ထပေတိ ဇေကံ သမ္မသနံ၊ ဒုက္ခတော ဝဝတ္ထပေတိ၊
 ဇေကံ သမ္မသနံ၊ အနတ္တတော ဝဝတ္ထပေတိ ဇေကံ သမ္မသနံ။ "

ယံ ကိဉ္စိ အလုံးစုံသော။ ယံ ရူပံ၊ အကြင်ရုပ်သည်။ အတိတာနာဂ
 တပစ္စုပ္ပန်၊ အတိတ်-အနာဂတ်-ပစ္စုပ္ပန်ဖြစ်၏။ အဇ္ဈတ္တံဝါ၊ မိမိသန္တာန်
 လည်းဖြစ်၏။ ဗဟိဒ္ဓါဝါ၊ သူသန္တာန်လည်းဖြစ်၏။ ဩဠာရိကံဝါ၊ ရုန်း
 ရင်းကြမ်းတမ်းသည်လည်းဖြစ်၏။ သုခမံဝါ၊ သိမ်မွေ့နူးညံ့သည်လည်း
 ဖြစ်၏။ ဟိနံဝါ၊ ယုတ်နိမ့်သည်လည်းဖြစ်၏။ ပဏီတံဝါ၊ မြင့်မြတ်သည်
 လည်းဖြစ်၏။ ဒုရေဝါ၊ ဝေးသည်လည်းဖြစ်၏။ သန္တိဂေဝါ၊ နီးသည်
 လည်းဖြစ်၏။ တံသဗ္ဗံ ရူပံ၊ ထိုအလုံးစုံသောရုပ်ကို။ အနိစ္စတော၊ မမြဲ
 ဟု။ ဝဝတ္ထပေတိ၊ ဖိုင်းခြား၏။ သမ္မသနံ၊ သုံးသပ်သောဉာဏ်သည်။ ဇေကံ၊
 တခု။ ဒုက္ခတော၊ ဆင်းရဲဟု။ ဝဝတ္ထပေတိ၊ ဖိုင်းခြား၏။ သမ္မသနံ၊ သုံး
 သပ်သောဉာဏ်သည်။ ဇေကံ၊ တခု။ အနတ္တတော၊ အစိုးမရဟု။ ဝဝတ္ထ
 ပေတိ၊ ဖိုင်းခြား၏။ သမ္မသနံ၊ သုံးသပ်သောဉာဏ်သည်။ ဇေကံ၊ တခု။
 တခုတခု၊ အစုအစုဖြစ်သောဝေဒနာ၊ အတိတ်ဖြစ်သောဝေဒနာ၊
 အနာဂတ်ဖြစ်သောဝေဒနာ၊ ပစ္စုပ္ပန်ဖြစ်သောဝေဒနာ၊ မိမိသန္တာန်

ဖြစ်သော ဝေဒနာ၊ သူ့သန္တာန်ဖြစ်သော ဝေဒနာ၊ ရုန်းရင်းကြမ်းတမ်းသော
ဝေဒနာ၊ သိမ်မွေ့ နိုးညှံသော ဝေဒနာ၊ ယုတ်နိမ်သော ဝေဒနာ၊ မြင့်မြတ်သော
ဝေဒနာ၊ ဝေးသော ဝေဒနာ၊ နီးသော ဝေဒနာ၊ ဣ-ဘ-ရုပ်ဌာန၌ ဖြစ်သော
တခုတခု၊ အစုအစု ဖြစ်သော ဝေဒနာကို၊ အနိစ္စဟု ဖိုင်းခြား၏။ သမ္မာ
သနဉာဏ်တခု၊ ဒုက္ခဟု ဖိုင်းခြား၏။ သမ္မာသနဉာဏ်တခု၊ အနတ္တဟု
ဖိုင်းခြား၏။ သမ္မာသနဉာဏ်တခု။

ယာကာစိဝေဒနာ အတိတာနာဂတပစ္စုပ္ပန္နာ၊ အဇ္ဈတ္တဝါ ဗဟိ
ဒ္ဓါဝါ၊ ဩဠာဂါဏဝါ သုခမာဝါ-ဟိနာဝါ ပဏီတာဝါ-ယာ နုရေသန္တီ
ဂေဝါ၊ သဗ္ဗဝေဒနံ အနိစ္စတော ဝဝတ္ထပေတိ၊ ဇေကံ သမ္မာသနံ၊ ဒုက္ခတော
ဝဝတ္ထပေတိ ဇေကံ သမ္မာသနံ၊ အနတ္တတော ဝဝတ္ထပေတိ ဇေကံ သမ္မာသနံ။

ယာကာစိအလုံးစုံသော။ ယာဝေဒနာ၊ အကြင်ဝေဒနာသည်။ အ
တိတာနာဂတပစ္စုပ္ပန္နာ၊ အတိတ်-အနာဂတ်-ပစ္စုပ္ပန်ဖြစ်၏။ အဇ္ဈတ္တ
ဝါ၊ မိမိသန္တာန်လည်း ဖြစ်၏။ ဗဟိဒ္ဓါဝါ၊ သူ့သန္တာန်လည်း ဖြစ်၏။
ဩဠာဂါဏဝါ၊ ရုန်းရင်းကြမ်းတမ်းသည်လည်း ဖြစ်၏။ သုခမာဝါ
သိမ်မွေ့ နိုးညှံသည်လည်း ဖြစ်၏။ ဟိနာဝါ၊ ယုတ်နိမ်သည်လည်း ဖြစ်
၏။ ပဏီတာဝါ၊ မြင့်မြတ်သည်လည်း ဖြစ်၏။ နုရေဝါ၊ ဝေးသည်လည်း
ဖြစ်၏။ သန္တီဂေဝါ၊ နီးသည်လည်း ဖြစ်၏။ တံသဗ္ဗံ ဝေဒနံ၊ ထိုအလုံးစုံ
သော ဝေဒနာကို။ အနိစ္စတော၊ မဖြစ်ဟု။ ဝဝတ္ထပေတိ၊ ဖိုင်းခြား၏။ သ
သနံ၊ သုံးသပ်သော ဉာဏ်သည်။ ဇေကံ၊ တခု။ ဒုက္ခတော၊ ဆင်းရဲဟု။ ဝ
ဝတ္ထပေတိ၊ ဖိုင်းခြား၏။ သမ္မာသနံ၊ သုံးသပ်သော ဉာဏ်သည်။ ဇေကံ၊ တ
ခု။ အနတ္တတော၊ အစိုးမရဟု။ ဝဝတ္ထပေတိ၊ ဖိုင်းခြား၏။ သမ္မာသနံ
သပ်သော ဉာဏ်သည်။ ဇေကံ၊ တခု။

တခုတခု၊ အစုအစုဖြစ်သော သညာ၊ အတိတ်ဖြစ်သော သညာ၊
အနာဂတ်ဖြစ်သော သညာ၊ ပစ္စုပ္ပန်ဖြစ်သော သညာ၊ မိမိသန္တာန်
ဖြစ်သော သညာ၊ သူ့သန္တာန်ဖြစ်သော သညာ၊ ရုန်းရင်းကြမ်းတမ်း
သော သညာ၊ သိမ်မွေ့ နိုးညှံသော သညာ၊ ယုတ်နိမ်သော သညာ၊ မြ
မြတ်သော သညာ၊ ဝေးသော သညာ၊ နီးသော သညာ၊ ဣ-ဘ-ရုပ်ဌာ
န၌ ဖြစ်သော၊ တခုတခု၊ အစုအစု ဖြစ်သော သညာကို၊ အနိစ္စဟု ဖိုင်း
ခြား၏။ သမ္မာသနဉာဏ်တခု၊ ဒုက္ခဟု ဖိုင်းခြား၏။ သမ္မာသနဉာဏ်တခု
အနတ္တဟု ဖိုင်းခြား၏။ သမ္မာသနဉာဏ်တခု။

ယာကာစိသညာ အတိတာနာဂတပစ္စုပ္ပန္နာ၊ အဇ္ဈတ္တဝါ ဗ
ဟိဒ္ဓါဝါ-ဩဠာဂါဏဝါ သုခမာဝါ-ဟိနာဝါ ပဏီတာဝါ-ယာ နုရေ
သန္တီဂေဝါ၊ သဗ္ဗံ သညံ အနိစ္စတော ဝဝတ္ထပေတိ ဇေကံ သမ္မာသနံ၊ ဒုက္ခ
တော ဝဝတ္ထပေတိ ဇေကံ သမ္မာသနံ၊ အနတ္တတော ဝဝတ္ထပေတိ ဇေကံ
သမ္မာသနံ။

ယာကာစိအလုံးစုံသော။ ယာသညာ၊ အကြင်သညာသည်။

အတိတနာဂတပစ္စုပ္ပန်၊ အတိတ်-အနာဂတ်-ပစ္စုပ္ပန်ဖြစ်၏။ အဇ္ဈိ
 တံဝါ၊ မိမိသန္တာန်လည်းဖြစ်၏။ ဗဟိဒ္ဓါဝါ၊ သူ့သန္တာန်လည်းဖြစ်၏။
 ဗြဟ္မာဂိုဏ်ဝါ၊ ရုန်းရင်းကြမ်းတမ်းသည်လည်းဖြစ်၏။ သူ့မှာဝါ၊ သိမ်
 မွေ့နှိုးညံသည်လည်းဖြစ်၏။ ဟိနာဝါ၊ ယုတ်နိမ့်သည်လည်းဖြစ်၏။ ပ
 ဏိတာဝါ၊ မြင့်မြတ်သည်လည်းဖြစ်၏။ ဒူရေဝါ၊ ဝေးသည်လည်းဖြစ်
 ၏။ သန္တိဂေဝါ၊ နီးသည်လည်းဖြစ်၏။ တံသဗ္ဗံသည်၊ ထိုအလုံးစုံသော
 သုံးသပ်သောဉာဏ်သည်။ ဇေတံ၊ တခု။ ဒုက္ခတော၊ ဆင်းရဲဟူ။ ဝဝတ္ထ
 ပေတိ၊ ပိုင်းခြား၏။ သမ္မသနံ၊ သုံးသပ်သောဉာဏ်သည်။ ဇေတံ၊ တခု။
 အနတ္တတော၊ အစိုးမရဟူ။ ဝဝတ္ထပေတိ၊ ပိုင်းခြား၏။ သမ္မသနံ၊ သုံး
 သပ်သောဉာဏ်သည်။ ဇေတံ၊ တခု။

တခုတခု၊ အစုအစုဖြစ်သောသင်္ခါရ၊ အတိတ်ဖြစ်သောသင်္ခါရ၊
 အနာဂတ်ဖြစ်သောသင်္ခါရ၊ ပစ္စုပ္ပန်ဖြစ်သောသင်္ခါရ၊ မိမိသန္တာန်ဖြစ်
 သောသင်္ခါရ၊ သူ့သန္တာန်ဖြစ်သောသင်္ခါရ၊ ရုန်းရင်းကြမ်းတမ်းသော
 သင်္ခါရ၊ သိမ်မွေ့နှိုးညံသောသင်္ခါရ၊ ယုတ်နိမ့်သောသင်္ခါရ၊ မြင့်မြတ်
 သောသင်္ခါရ၊ ဝေးသောသင်္ခါရ၊ နီးသောသင်္ခါရ။ ဣ-သ-ရပဋ္ဌာနုဒ္ဓိ
 ဖြစ်သော၊ တခုတခု၊ အစုအစုဖြစ်သော သင်္ခါရကို၊ အနိစ္စဟုပိုင်း
 ခြား၏။ သမ္မသနံဉာဏ်တခု။ ဒုက္ခဟုပိုင်းခြား၏။ သမ္မသနံဉာဏ်တ
 ခု။ အနတ္တဟုပိုင်းခြား၏။ သမ္မသနံဉာဏ်တခု။

ယေဂေစိသင်္ခါရ၊ အတိတနာဂတပစ္စုပ္ပန်၊ အဇ္ဈိတံဝါ ဗ
 ဟိဒ္ဓါဝါ၊ ဗြဟ္မာဂိုဏ်ဝါ၊ သူ့မှာဝါ၊ ဟိနာဝါ၊ ပဏိတာဝါ၊ ယေဒူရေ
 သန္တိဂေဝါ၊ တေသဗ္ဗေ သင်္ခါရေ၊ အနိစ္စတော၊ ဝဝတ္ထပေတိ၊ ဇေတံ၊ သမ္မ
 သနံ၊ ဒုက္ခတော၊ ဝဝတ္ထပေတိ၊ ဇေတံ၊ သမ္မသနံ၊ အနတ္တတော၊ ဝဝတ္ထပေ
 တိ၊ ဇေတံ၊ သမ္မသနံ။

ယေဂေစိ၊ အလုံးစုံကုန်သော။ ယေသင်္ခါရ၊ အကြင်သင်္ခါရကို
 သည်။ အတိတနာဂတပစ္စုပ္ပန်၊ အတိတ်-အနာဂတ်-ပစ္စုပ္ပန်ဖြစ်
 ကြကုန်၏။ အဇ္ဈိတံဝါ၊ မိမိသန္တာန်လည်းဖြစ်၏။ ဗဟိဒ္ဓါဝါ၊ သူ့သန္တာန်
 လည်းဖြစ်ကြကုန်၏။ ဗြဟ္မာဂိုဏ်ဝါ၊ ရုန်းရင်းကြမ်းတမ်းသည်
 လည်းဖြစ်ကြကုန်၏။ သူ့မှာဝါ၊ သိမ်မွေ့နှိုးညံသည်လည်းဖြစ်ကြ
 ကုန်၏။ ဟိနာဝါ၊ ယုတ်နိမ့်သည်လည်းဖြစ်ကြကုန်၏။ ပဏိတာဝါ၊
 မြင့်မြတ်သည်လည်းဖြစ်ကြကုန်၏။ ဒူရေဝါ၊ ဝေးသည်လည်းဖြစ်
 ကြကုန်၏။ သန္တိဂေဝါ၊ နီးသည်လည်းဖြစ်ကြကုန်၏။ တေသဗ္ဗေ
 သင်္ခါရေ၊ ထိုအလုံးစုံသောသင်္ခါရကို၊ အနိစ္စတော၊ မဖြေဟူ။ ဝဝတ္ထ
 ပေတိ၊ ပိုင်းခြား၏။ သမ္မသနံ၊ သုံးသပ်သောဉာဏ်သည်။ ဇေတံ၊ တခု။
 ဒုက္ခတော၊ ဆင်းရဲဟူ။ ဝဝတ္ထပေတိ၊ ပိုင်းခြား၏။ သမ္မသနံ၊ သုံးသပ်
 သောဉာဏ်သည်။ ဇေတံ၊ တခု။ အနတ္တတော၊ အစိုးမရဟူ။ ဝဝတ္ထပေတိ၊

ဟိုင်းခြားအိုသမ္မသနံသုံးသပ်သောဉာဏ်သည်။ ဇေကံ၊ တာသု။
 တရတရ၊ အရအရဖြစ်သောဝိညာဏ်၊ အတိတ်ဖြစ်သောဝိညာဏ်၊ အနာဂတ်ဖြစ်သောဝိညာဏ်၊ ပစ္စုပ္ပန်ဖြစ်သောဝိညာဏ်၊ ယုတ်နိမိတ်ဖြစ်သောဝိညာဏ်၊ သူ့သမ္ဘာန်ဖြစ်သောဝိညာဏ်၊ ရုန်းကြမ်းကြမ်းတမ်းတမ်းသောဝိညာဏ်၊ သိမ်မွေ့နူးညံ့သောဝိညာဏ်၊ ယုတ်နိမိတ်ဖြစ်သောဝိညာဏ်၊ ကျ-၁၁-ရပ်ငှာနံဉာဏ်၊ တရတရ၊ အရအရဖြစ်သောဝိညာဏ်ကို၊ အနိစ္စဟုယိုင်းခြားအိုသမ္မသနံဉာဏ်တရ။ ဒုက္ခဟုယိုင်းခြားအိုသမ္မသနံဉာဏ်တရ၊ အနတ္တဟုယိုင်းခြားအိုသမ္မသနံဉာဏ်တရ။

ယံ ကိစ္ဆိဝိညာဏံ အတိတာနာဂတပစ္စုပ္ပန်၊ အဇ္ဈတ္တံဝါ ဗဟိဒ္ဓါဝါ၊ ဩဠာဂိုဏ်ဝါ၊ သုခံဝါ၊ ဟိနံဝါ၊ ပဏိတံဝါ၊ ယံ ဒုရေသန္တိဂေဝါ၊ သမ္မံဝိညာဏံ အနိစ္စတောဝဝတ္ထပေတိ ဇေကံ၊ သမ္မသနံ၊ ဒုက္ခတောဝဝတ္ထပေတိ ဇေကံ၊ သမ္မသနံ၊ အနတ္တတောဝဝတ္ထပေတိ ဇေကံ၊ သမ္မသနံ။

ယံ ကိစ္ဆိ၊ အလုံးစုံသော။ ယံဝိညာဏံ၊ အကြင်ဝိညာဏ်သည်။ အတိတာနာဂတပစ္စုပ္ပန်၊ အတိတ်အနာဂတ်ပစ္စုပ္ပန်ဖြစ်အို၊ အဇ္ဈတ္တံဝါ၊ မိမိသန္တာန်လည်းဖြစ်အို၊ ဗဟိဒ္ဓါဝါ၊ သူ့သန္တာန်လည်းဖြစ်အို၊ ဩဠာဂိုဏ်ဝါ၊ ရုန်းရင်းကြမ်းတမ်းသည်လည်းဖြစ်အို၊ သုခံဝါ၊ သိမ်မွေ့နူးညံ့သည်လည်းဖြစ်အို၊ ဟိနံဝါ၊ ယုတ်နိမိတ်သည်လည်းဖြစ်အို၊ ပဏိတံဝါ၊ မြင့်မြတ်သည်လည်းဖြစ်အို၊ ဒုရေဝါ၊ စေးသည်လည်းဖြစ်အို၊ သမ္မံဂေဝါ၊ နီးသည်လည်းဖြစ်အို၊ တံသမ္မံဝိညာဏံ၊ ထိုအလုံးစုံသောဝိညာဏ်ကို၊ အနိစ္စတော၊ မမြဲဟု။ ဝဝတ္ထပေတိ၊ ဟိုင်း၊ ခြားအို၊ သမ္မသနံ၊ သုံးသပ်သောဉာဏ်သည်။ ဇေကံ၊ တရ။ ဒုက္ခတော၊ ဆင်းရဲဟု။ ဝဝတ္ထပေတိ၊ ဟိုင်း၊ ခြားအို၊ သမ္မသနံ၊ သုံးသပ်သောဉာဏ်သည်။ ဇေကံ၊ တရ။ အနတ္တတော၊ အစိုးမရဟု။ ဝဝတ္ထပေတိ၊ ဟိုင်း၊ ခြားအို၊ သမ္မသနံ၊ သုံးသပ်သောဉာဏ်သည်။ ဇေကံ၊ တရ။ (ဤကားအားထုတ်ပုံ)

သုံးသပ်ပုံကား။ ။ ရုပ်ဒုက္ခင်အောင်သုံးသပ်ပုံ-၅-ပါး။ ဝေဒနာဒုက္ခင်အောင်သုံးသပ်ပုံ-၅-ပါး။ သဉာဉ်ဒုက္ခင်အောင်သုံးသပ်ပုံ-၅-ပါး။ သင်္ခါရဒုက္ခင်အောင်သုံးသပ်ပုံ-၅-ပါး။ ဝိညာဏ်ဒုက္ခင်အောင်သုံးသပ်ပုံ-၅-ပါး။

ထို-၅-ပါး၊ ၅-ပါးတို့တွင်၊ ရုပ်ဒုက္ခင်အောင်သုံးသပ်ပုံ-၅-ပါးဟုသော်ကား။ အတိတတိတ်အားဖြင့်ထင်အောင်သုံးသပ်ပုံတပါး။ အဇ္ဈတ္တဒုက္ခင်အားဖြင့်ထင်အောင်သုံးသပ်ပုံတပါး။ ဩဠာဂိုဏ်ဒုက္ခင်အားဖြင့်ထင်အောင်သုံးသပ်ပုံတပါး။ ဟိနံဒုက္ခင်အားဖြင့်ထင်အောင်သုံးသပ်ပုံတပါး။ ဒုရေဒုက္ခင်အားဖြင့်ထင်အောင်သုံးသပ်ပုံတပါး။

ထို-၅-ပါးတို့တွင်၊ အတိတတိတ်အားဖြင့်ထင်အောင်သုံးသပ်ပုံ

ကား။ "ရူပံ အတိတာနာဂတပစ္စယုန္တံ အနိစ္စံ ဝယဋ္ဌေန ဒုက္ခံ ဘယ
ဋ္ဌေန အနတ္တာ အသာရကဋ္ဌေနာတိ သံသိယိတွာ ဝဝတ္ထာနေပညာ သမ္မာသ
သနေဉာဏံ။"

အဇ္ဈတ္တဒုက္ခအားဖြင့်ထင်အောင်သုံးသပ်ပုံကား။ "ရူပံ အ
ဇ္ဈတ္တံဝါ ဗဟိဒ္ဓါဝါ အနိစ္စံ ဝယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တာ အသာရ
ကဋ္ဌေနာတိ သံသိယိတွာ ဝဝတ္ထာနေပညာ သမ္မာသနေဉာဏံ။"

ဗြဟ္မာဂိုဏ်ဒုက္ခအားဖြင့်ထင်အောင်သုံးသပ်ပုံကား။ "ရူပံ
ဗြဟ္မာဂိုဏ်ဝါ သုခမံဝါ အနိစ္စံ ဝယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တာ အ
သာရကဋ္ဌေနာတိ သံသိယိတွာ ဝဝတ္ထာနေပညာ သမ္မာသနေဉာဏံ။"

ဟိနဒုက္ခအားဖြင့်ထင်အောင်သုံးသပ်ပုံကား။ "ရူပံ ဟိနံဝါ
ပဏီတံဝါ အနိစ္စံ ဝယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တာ အသာရကဋ္ဌေနာ
တိ သံသိယိတွာ ဝဝတ္ထာနေပညာ သမ္မာသနေဉာဏံ။"

ဒုရေဒုက္ခအားဖြင့်ထင်အောင်သုံးသပ်ပုံကား။ "ရူပံ ဒုရေဝါ
သန္တိကေဝါ အနိစ္စံ ဝယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တာ အသာရကဋ္ဌေနာ
တိ သံသိယိတွာ ဝဝတ္ထာနေပညာ သမ္မာသနေဉာဏံ။"

အတိတာနာဂတပစ္စယုန္တံ အတိတ်အနာဂတ်ပစ္စယုန်ဖြစ်သော။
ရူပံ၊ ရုပ်သည်။ ဝယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စံ၊ မမြဲ။ ဘယ
ဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အသာရကဋ္ဌ
ေန၊ အလို့မကျသောအနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဤသို့။
သံသိယိတွာ၊ ဖေါင်းချုံး ရုံးစု၍။ ဝဝတ္ထာနေပညာ၊ ဖိုင်းခြားသောပညာ
သည်။ သမ္မာသနေဉာဏံ၊ သမ္မာသနဉာဏ်မည်၏။

အဇ္ဈတ္တံဝါ၊ မိမိသန္တာန်လည်းဖြစ်သော။ ဗဟိဒ္ဓါဝါ၊ သူ့သန္တာန်
လည်းဖြစ်သော။ ရူပံ၊ ရုပ်သည်။ ဝယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။
အနိစ္စံ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခံ၊
ဆင်းရဲ။ အသာရကဋ္ဌေန၊ အလို့မကျသောအနက်ကြောင့်။ အနတ္တာ၊
အစိုးမရ။ (ပ)။

ဗြဟ္မာဂိုဏ်ဝါ၊ ရုန်းရင်းကြမ်းတမ်းသည်လည်းဖြစ်သော။ သုခ
မံဝါ၊ သိမ်မွေ့နိုးညံ့သည်လည်းဖြစ်သော။ ရူပံ၊ ရုပ်သည်။ ဝယဋ္ဌေန၊
ကုန်သောအနက်ကြောင့်။ အနိစ္စံ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော
အနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အသာရကဋ္ဌေန၊ အလို့မကျသောအနက်
ကြောင့်။ အနတ္တာ၊ အစိုးမရ။ (ပ)။

ဟိနံဝါ၊ ယုတ်နိမ့်သည်လည်းဖြစ်သော။ ပဏီတံဝါ၊ မြင့်မြတ်
သည်လည်းဖြစ်သော။ ရူပံ၊ ရုပ်သည်။ ဝယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။
အနိစ္စံ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခံ၊ ဆင်း
ရဲ။ အသာရကဋ္ဌေန၊ အလို့မကျသောအနက်ကြောင့်။ အနတ္တာ၊ အစိုး
မရ။ (ပ)။

ဒုရေဝါ၊ ဝေးသည့်လည်း ဖြစ်သော။ သန္တိကေဝါ၊ နီးသည့်လည်း ဖြစ်
သော။ ရူပံ၊ ရုပ်သည်။ ဝယဋ္ဌေန၊ ကုန်သော အနက်ကြောင့်။ အနိစ္စံ၊ မမြဲ။ အာ
ဋ္ဌေန၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အသာရကဋ္ဌေန၊ အ
မကျသော အနက်ကြောင့်။ အနတ္တံ၊ အစိုးမရ။ ဣတိ၊ ဤသို့။ သံသိယိတွာ၊ ပေါ
ချုံးရုံးစု၍။ ဝဝတ္ထာနေပညာ၊ ပိုင်းခြားသော ပညာသည်။ သမ္မသနေညာ
သမ္မသနညာဏ်မည်၏။ ။

ဝေဒနာ၌ ထင်အောင်သုံးသပ်ပုံ-၅-ပါး ပုဂံသော်ကား။ ။ အတိတတိ
အားဖြင့် ထင်အောင်သုံးသပ်ပုံတပါး။ အဇ္ဈတ္တဒုက္ခအားဖြင့် ထင်အောင်သုံး
သပ်ပုံတပါး။ ဩဠာရိကဒုက္ခအားဖြင့် ထင်အောင်သုံးသပ်ပုံတပါး။ ဟိန
ဒုက္ခအားဖြင့် ထင်အောင်သုံးသပ်ပုံတပါး။ ဒုရေဒုက္ခအားဖြင့် ထင်အောင်
သပ်ပုံတပါး။ ။

ထို-၅-ပါး ထို့တွင် အတိတတိကအားဖြင့် ထင်အောင်သုံးသပ်ပုံကား
။ ဝေဒနာ အတိတာ နာဂတပစ္စုပ္ပန္နံ၊ အနိစ္စာ ဝယဋ္ဌေန ဒုက္ခာ သာ
ဋ္ဌေန အနတ္တံ အသာရကဋ္ဌေနာတိ သံသိယိတွာ ဝဝတ္ထာနေပညာ သမ္မ
သနေညာဏ်။ ။

အဇ္ဈတ္တဒုက္ခအားဖြင့် ထင်အောင်သုံးသပ်ပုံကား။ ။ ဝေဒနာ
အဇ္ဈတ္တံဝါ ဗဟိဒ္ဓါဝါ အနိစ္စာ ဝယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တံ အ
သာရကဋ္ဌေနာတိ သံသိယိတွာ ဝဝတ္ထာနေပညာ သမ္မသနေညာဏ်။ ။

ဩဠာရိကဒုက္ခအားဖြင့် ထင်အောင်သုံးသပ်ပုံကား။ ။ ဝေဒနာ
ဩဠာရိကတဝါ သုခမာဝါ အနိစ္စာ ဝယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တံ အသာ
ရကဋ္ဌေနာတိ သံသိယိတွာ ဝဝတ္ထာနေပညာ သမ္မသနေညာဏ်။ ။

ဟိနဒုက္ခအားဖြင့် ထင်အောင်သုံးသပ်ပုံကား။ ။ ဝေဒနာ ဟိန
ဝါ ပဏီတာဝါ အနိစ္စာ ဝယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တံ အသာရက
နာတိ သံသိယိတွာ ဝဝတ္ထာနေပညာ သမ္မသနေညာဏ်။ ။

ဒုရေဒုက္ခအားဖြင့် ထင်အောင်သုံးသပ်ပုံကား။ ။ ဝေဒနာ ဒုရေ
ဝါ သန္တိကေဝါ အနိစ္စာ ဝယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တံ အသာရက
ဋ္ဌေနာတိ သံသိယိတွာ ဝဝတ္ထာနေပညာ သမ္မသနေညာဏ်။ ။

အတိတာ နာဂတပစ္စုပ္ပန္နံ၊ အတိတ်-အနာဂတ်-ပစ္စုပ္ပန်ဖြစ်သော
ဝေဒနာ၊ ဝေဒနာသည်။ ဝယဋ္ဌေန၊ ကုန်သော အနက်ကြောင့်။ အနိစ္စာ၊ မ
မြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အ
သာရကဋ္ဌေန၊ အလိုမကျသော အနက်ကြောင့်။ အနတ္တံ၊ အစိုးမရ။ ဣ
တိ၊ ဤသို့။ သံသိယိတွာ၊ ပေါင်းချုံးရုံးစု၍။ ဝဝတ္ထာနေပညာ၊ ပိုင်းခြား
သော ပညာသည်။ သမ္မသနေညာဏ်၊ သမ္မသနညာဏ်မည်၏။ ။

အဇ္ဈတ္တံဝါ၊ မိမိသန္တာန်လည်း ဖြစ်သော။ ဗဟိဒ္ဓါဝါ၊ သူ့သန္တာန်
လည်း ဖြစ်သော။ ဝေဒနာ၊ ဝေဒနာသည်။ ဝယဋ္ဌေန၊ ကုန်သော အနက်
ကြောင့်။ အနိစ္စာ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော အနက်ကြောင့်။

ဒုက္ခာ၊ ဆင်းရဲ။ အသာရဂဏဋ္ဌေန၊ အလိုမကျသော အနက်ကြောင့်၊ အနုတ္တာ၊ အစိုးမရ။ (ပ)။

ဩဠာဂိုဏ်း၊ ရုန်းရှင်းကြမ်းတမ်းသည်လည်းဖြစ်သော။ သုခမာဏုန်သော အနက်ကြောင့်။ အနိစ္စ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သောကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အသာရဂဏဋ္ဌေန၊ အလိုမကျသော အနက်ကြောင့်။ အနုတ္တာ၊ အစိုးမရ။ (ပ)။

ပဏိတိ၊ ယုတ်နိမ့်သည်လည်းဖြစ်သော။ ပဏိတိ၊ မြင့်မြတ်သည်လည်းဖြစ်သော။ ဝေဒနာ၊ ဝေဒနာသည်။ (ပ)။ ဝယဋ္ဌေန၊ ကုန်သော အနက်ကြောင့်။ အနိစ္စ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အသာရဂဏဋ္ဌေန၊ အလိုမကျသော အနက်ကြောင့်။ အနုတ္တာ၊ အစိုးမရ။ (ပ)။

ဒုရေဝါ၊ ဝေးသည်လည်းဖြစ်သော။ သန္တိဂေဝါ၊ နီးသည်လည်းဖြစ်သော။ ဝေဒနာ၊ ဝေဒနာသည်။ ဝယဋ္ဌေန၊ ကုန်သော အနက်ကြောင့်။ အနိစ္စ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အသာရဂဏဋ္ဌေန၊ အလိုမကျသော အနက်ကြောင့်။ အနုတ္တာ၊ အစိုးမရ။ ဣတိ၊ ဤသို့။ သံသီပိတ္တာ၊ ပေါင်းချုံးရုံးစု၍ ဝဝတ္ထာနေပညာ၊ ပိုင်းခြားသောပညာသည်။ သမ္မသနေညာဏံ၊ သမ္မသနညာဏ်မည်၏။

သညာဋ္ဌိထင်အောင်သုံးသပ်ပုံ-၅-ပါး၊ ပူသော်ကား။ အတိတတိကအားဖြင့်ထင်အောင်သုံးသပ်ပုံတပါး။ အဇ္ဈတ္တဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံတပါး။ ဩဠာဂိုဏ်ဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံတပါး။ ပဏိနဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံတပါး။ ဒုရေဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံတပါး။

ထို-၅-ပါးတို့တွင်၊ အတိတတိကအားဖြင့်ထင်အောင်သုံးသပ်ပုံကား။ သညာ အတိတာ နာဂတ ပစ္စုပ္ပန္န အနိစ္စ ဝယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနုတ္တာ အသာရဂဏဋ္ဌေနာတိ သံသီပိတ္တာ ဝဝတ္ထာနေပညာ သမ္မသနေညာဏံ။

အဇ္ဈတ္တဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံကား။ သညာ အဇ္ဈတ္တဝါ ဗဟိဒ္ဓါဝါ အနိစ္စ ဝယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနုတ္တာ အသာရဂဏဋ္ဌေနာတိ သံသီပိတ္တာ ဝဝတ္ထာနေပညာ သမ္မသနေညာဏံ။

ဩဠာဂိုဏ်ဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံကား။ သညာ ဩဠာဂိုဏ်ဝါ သုခမာဝါ အနိစ္စ ဝယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနုတ္တာ အသာရဂဏဋ္ဌေနာတိ သံသီပိတ္တာ ဝဝတ္ထာနေပညာ သမ္မသနေညာဏံ။

ပဏိနဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံကား။ သညာ ပဏိနာဝါ ပဏိတိဝါ အနိစ္စ ဝယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနုတ္တာ အသာရဂဏဋ္ဌေနာတိ သံသီပိတ္တာ ဝဝတ္ထာနေပညာ သမ္မသနေညာဏံ။

သညာ ဒုရေဝါ

ဒုရေဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံကား။

သန္တီကေဝါ အနိစ္စာ ခယဋ္ဌေန ဒုက္ခာဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေန တိ သံဝိပိတ္တာ ဝဝတ္ထာနေ ပညာ သမ္မသနေ ဉာဏံ။

အတိတာနာဂတပစ္စုပ္ပန္နာ၊ အတိတ်အနာဂတံ ပစ္စုပ္ပန်ဖြစ်သော သညာ၊ သညာသည်။ ခယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စာ၊ မမြဲဘယဋ္ဌေန၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊ အလို့မကျသော အနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဤသို့။ သံဝိပိတ္တာ၊ ပေါင်းချင်းရုံးစု၍။ ဝဝတ္ထာနေ ပညာ၊ ပိုင်းခြားသော ပညာသည်။ သမ္မသနေ ဉာဏံ၊ သမ္မသန ဉာဏ်မည်၏။

အဇ္ဈတ္တံဝါ၊ မိမိသန္တာန်လည်းဖြစ်သော။ ဗဟိဒ္ဓါဝါ၊ သူ့သန္တာန်လည်းဖြစ်သော။ သညာ၊ သညာသည်။ ခယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စာ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊ အလို့မကျသော အနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣဏိ (ပ)။

ဗြဟ္မာရိကာဝါ၊ ရုန်းရင်းကြမ်းတမ်းသည်လည်းဖြစ်သော။ သုခဗောဓိ၊ သိမ်မွေ့ နူးညံ့သည်လည်းဖြစ်သော။ သညာ၊ သညာသည်။ ခယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စာ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊ အလို့မကျသော အနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ (ပ)။

ဟိနာဝါ၊ ယုတ်နိမ့်သည်လည်းဖြစ်သော။ ပဏီတာဝါ၊ မြင့်မြတ်သည်လည်းဖြစ်သော။ သညာ၊ သညာသည်။ ခယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စာ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊ အလို့မကျသော အနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ (ပ)။

ဒုရေဝါ၊ ဝေးသည်လည်းဖြစ်သော။ သန္တီကေဝါ၊ နီးသည်လည်းဖြစ်သော။ သညာ၊ သညာသည်။ ခယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စာ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊ အလို့မကျသော အနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ။ သံဝိပိတ္တာ၊ ပေါင်းချင်းရုံးစု၍။ ဝဝတ္ထာနေ ပညာ၊ ပိုင်းခြားသော ပညာသည်။ သမ္မသနေ ဉာဏံ၊ သမ္မသန ဉာဏ်မည်၏။

သင်္ခါရဒွိထင်အောင်သုံးသပ်ပုံ-၅-ပါး ယူသော်ကား။ အတိတာတိတာအားဖြင့်ထင်အောင်သုံးသပ်ပုံတပါး။ အဇ္ဈတ္တဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံတပါး။ ဗြဟ္မာရိကာဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံတပါး။ ဟိနာဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံတပါး။ ဒုရေဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံတပါး။

ထို-၅-ပါးတို့တွင် အတိတာတိတာအားဖြင့်ထင်အောင်သုံးသပ်ပုံကား။

သင်္ခါရာ အတိတာ နာဂတပစ္စုပ္ပန္နာ အနိစ္စာ ဝယဋ္ဌေန ဒုက္ခာ ဘယ
ဋ္ဌေန အနတ္တာ အသာရကဋ္ဌေန နာတိသံခိပိတ္တာ ဝဝတ္ထာ နေပညာသမ္ဗသ
နေညဏံ။ ။

အဇ္ဈတ္တဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံကား။ ။ သင်္ခါ
ရာ အဇ္ဈတ္တဝါ ဗဟိဒ္ဓါဝါ အနိစ္စာ ဝယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အ
သာရကဋ္ဌေန နာတိသံခိပိတ္တာ ဝဝတ္ထာ နေပညာသမ္ဗသနေညဏံ။ ။

ဩဠာရိကဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံကား။ ။ သင်္ခါ
ရာ ဩဠာရိကဝါ သုရမာဝါ အနိစ္စာ ဝယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ
အသာရကဋ္ဌေန နာတိသံခိပိတ္တာ ဝဝတ္ထာ နေပညာသမ္ဗသနေညဏံ။ ။

ဟီနဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံကား။ ။ သင်္ခါရာ ဟီ
နာဝါ ပဏီတာ ဝါ အနိစ္စာ ဝယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရ
ကဋ္ဌေန နာတိသံခိပိတ္တာ ဝဝတ္ထာ နေပညာသမ္ဗသနေညဏံ။ ။

ဒုရေဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံကား။ ။ သင်္ခါရာ ဒု
ရေဝါ သန္တိကေဝါ အနိစ္စာ ဝယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာ
ရကဋ္ဌေန နာတိသံခိပိတ္တာ ဝဝတ္ထာ နေပညာသမ္ဗသနေညဏံ။ ။

အတိတာနာဂတပစ္စုပ္ပန္နာ၊ အတိတ်-အနာဂတ်-ပစ္စုပ္ပန်ဖြစ်ကုန်
သော။ သင်္ခါရာ၊ သင်္ခါရတို့သည်။ ဝယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အ
နိစ္စာ၊ မမြဲကုန်။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခာ၊
ဆင်းရဲကုန်၏။ အသာရကဋ္ဌေန၊ အလို့မကျသောအနက်ကြောင့်။ အ
နတ္တာ၊ အစိုးမရကုန်။ ကုတိ၊ ဣသို့။ သံခိပိတ္တာ၊ ပေါင်းချိုးရုံးစု၍။ ဝဝတ္ထာ
နေပညာ။ ပိုင်းခြားသောပညာသည်။ သမ္ဗသနေညဏံ၊ သမ္ဗသနညဏ်
မည်၏။ ။

အဇ္ဈတ္တဝါ၊ မိမိသန္တာနိုး ဖြစ်ကုန်သော။ ဗဟိဒ္ဓါဝါ၊ သူ့သန္တာန်လည်း
ဖြစ်ကုန်သော။ သင်္ခါရာ၊ သင်္ခါရတို့သည်။ ဝယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။
အနိစ္စာ၊ မမြဲကုန်။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခာ၊ ဆင်း
ရဲကုန်၏။ အသာရကဋ္ဌေန၊ အလို့မကျသောအနက်ကြောင့်။ အနတ္တာ၊ အ
စိုးမရကုန်။ (ပ)။ ။

ဩဠာရိကဝါ၊ ရုန်းရင်းကြမ်းတမ်းသည်လည်းဖြစ်ကုန်သော။ သု
ရမာဝါ၊ သိမ်မွေ့ နှိုးညှံသည်လည်းဖြစ်ကုန်သော။ သင်္ခါရာ၊ သင်္ခါရတို့သည်။
ဝယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စာ၊ မမြဲကုန်။ ဘယဋ္ဌေန၊ ကြောက်
အပ်သောအနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲကုန်၏။ အသာရကဋ္ဌေန၊ အလို့
မကျသောအနက်ကြောင့်။ အနတ္တာ၊ အစိုးမရကုန်။ (ပ)။ ။

ဟီနာဝါ၊ ပဉ္စတန်မိသည်လည်းဖြစ်ကုန်သော။ ပဏီတာဝါ၊ မြင့်မြတ်
သည်လည်းဖြစ်ကုန်သော။ သင်္ခါရာ၊ သင်္ခါရတို့သည်။ ဝယဋ္ဌေန၊ ကုန်သော
အနက်ကြောင့်။ အနိစ္စာ၊ မမြဲကုန်။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်
ကြောင့်။ ဒုက္ခာ၊ ဆင်းရဲကုန်၏။ အသာရကဋ္ဌေန၊ အလို့မကျသောအနက်

ကြောင့်အနတ္တံ၊ အစိုးမဂ္ဂကုန်။ (၁)။
 ဒူရေဝါ၊ ဝေးသည်လည်းဖြစ်သော။ သန္တိကေဝါ၊ နီးသည်လည်းဖြစ်
 သော။ သင်္ခါရသင်္ခါရတို့သည်။ ခယဋ္ဌေန၊ ကျန်သောအနက်ကြောင့်။ အန
 နိစ္စာ၊ မဖြစ်ကုန်။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခာ၊ ဆင်း
 ရဲကုန်၏။ အသာရကဋ္ဌေန၊ အလှိုမကျသောအနက်ကြောင့်။ အနတ္တံ၊ အ
 စိုးမဂ္ဂကုန်။ ဣတိ၊ ဤသို့။ သံသိပိတွာ၊ ပေါင်းချုံးရုံးစု၍။ ဝဝတ္ထာနေပညာ
 ဟိင်း၊ ခြားသောပညာသည်။ သမ္မသနေညာဏံ၊ သမ္မသနညာဏ်မည်၏။

ဝိညာဏ်ဒွိထင်အောင်သုံးသပ်ပုံ-၅-ပါးဟူသော်ကား။
 တိကအားဖြင့်ထင်အောင်သုံးသပ်ပုံတပါး။ အဇ္ဈတ္တဒုဏ်အားဖြင့်ထင်အောင်
 သုံးသပ်ပုံတပါး။ ဗြဟ္မာရိကဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံတပါး။ ဟိန
 ဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံတပါး။ ဒူရေဒုဏ်အားဖြင့်ထင်အောင်
 သုံးသပ်ပုံတပါး။

ထို-၅-ပါးတို့တွင် အတိတတိကအားဖြင့်ထင်အောင်သုံးသပ်ပုံကား
 ဝိညာဏ်အတိတာနာဂတပစ္စုပ္ပန် အနိစ္စံ ခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အ
 နတ္တံ အသာရကဋ္ဌေနာတိ သံသိပိတွာ ဝဝတ္ထာနေပညာ သမ္မသနေညာဏံ

အဇ္ဈတ္တဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံကား။
 ခန္တိဝါ ဗဟိဒ္ဓါဝါ အနိစ္စံ ခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တံ အသာရက
 ဋ္ဌေနာတိ သံသိပိတွာ ဝဝတ္ထာနေပညာ သမ္မသနေညာဏံ။

ဗြဟ္မာရိကဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံကား။
 ဗြဟ္မာရိကံဝါ သုခန္တုဝါ အနိစ္စံ ခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တံ အသာ
 ရကဋ္ဌေနာတိ သံသိပိတွာ ဝဝတ္ထာနေပညာ သမ္မသနေညာဏံ။

ဟိနဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံကား။
 နံဝါ ပကိတံဝါ အနိစ္စံ ခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တံ အသာရကဋ္ဌေန
 နာတိ သံသိပိတွာ ဝဝတ္ထာနေပညာ သမ္မသနေညာဏံ။

ဒူရေဒုဏ်အားဖြင့်ထင်အောင်သုံးသပ်ပုံကား။
 ရေဝါ သန္တိကေဝါ အနိစ္စံ ခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တံ အသာရက
 ဋ္ဌေနာတိ သံသိပိတွာ ဝဝတ္ထာနေပညာ သမ္မသနေညာဏံ။

အတိတာနာဂတပစ္စုပ္ပန်၊ အတိတံ-အနာဂတံ-ပစ္စုပ္ပန်ဖြစ်သော
 ဝိညာဏံ၊ ဝိညာဏံသည်။ ခယဋ္ဌေန၊ ကျန်သောအနက်ကြောင့်။ အနိစ္စံ၊ မ
 ဖြစ်ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အသာ
 ရကဋ္ဌေန၊ အလှိုမကျသောအနက်ကြောင့်။ အနတ္တံ၊ အစိုးမဂ္ဂ။ ဣတိ
 သို့။ သံသိပိတွာ၊ ပေါင်းချုံးရုံးစု၍။ ဝဝတ္ထာနေပညာ၊ ဟိင်း၊ ခြားသော
 ပညာသည်။ သမ္မသနေညာဏံ၊ သမ္မသနညာဏ်မည်၏။

အဇ္ဈတ္တံ၊ မိမိသန္တာန်လည်းဖြစ်သော။ ဗဟိဒ္ဓါဝါ၊ သူ့သန္တာန်
 လည်းဖြစ်သော။ ဝိညာဏံ၊ ဝိညာဏံသည်။ ခယဋ္ဌေန၊ ကျန်သောအနက်
 ကြောင့်။ အနိစ္စံ၊ မဖြစ်ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။

ဒုက္ခံ၊ ဆင်းရဲ၊ အသာရကဋ္ဌေန၊ အလိမ္မကျသော အနက်ကြောင့်၊ အနတ္တ၊
အစိုးမရ။ (ပ)။

ဗြာဠာဂိုဏ်၊ ဝါ၊ ရံန်းရင်းကြမ်းတမ်းသည်လည်းဖြစ်သော၊ သုခံဝါ၊
သိမ်မွေ့ နှီးညံ့သည်လည်းဖြစ်သော၊ ဝိညာဏံ၊ ဝိညာဏ်သည်၊ ဝယဋ္ဌေန၊
ကုန်သော အနက်ကြောင့်၊ အနိစ္စံ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော
အနက်ကြောင့်၊ ဒုက္ခံ၊ ဆင်းရဲ။ အသာရကဋ္ဌေန၊ အလိမ္မကျသော အနက်
ကြောင့်၊ အနတ္တ၊ အစိုးမရ။ (ပ)။

ဟိနံ ဝါ၊ ယုတ်နိမ့်သည်လည်းဖြစ်သော၊ ပဏီတံ ဝါ၊ မြင့်မြတ်
သည်လည်းဖြစ်သော။ ဝိညာဏံ၊ ဝိညာဏ်သည်။ ဝယဋ္ဌေန၊ ကုန်သော
အနက်ကြောင့်၊ အနိစ္စံ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော အနက်
ကြောင့်၊ ဒုက္ခံ၊ ဆင်းရဲ။ အသာရကဋ္ဌေန၊ အလိမ္မကျသော အနက်
ကြောင့်၊ အနတ္တ၊ အစိုးမရ။ (ပ)။

ဒုရေဝါ၊ ဝေးသည်လည်းဖြစ်သော။ သန္တီကေဝါ၊ နီးသည်လည်း
ဖြစ်သော။ ဝိညာဏံ၊ ဝိညာဏ်သည်။ ဝယဋ္ဌေန၊ ကုန်သော အနက်
ကြောင့်၊ အနိစ္စံ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော အနက်ကြောင့်။
ဒုက္ခံ၊ ဆင်းရဲ။ အသာရကဋ္ဌေန၊ အလိမ္မကျသော အနက်ကြောင့်။ အ
နတ္တ၊ အစိုးမရ။ ဣတိ၊ ဤသို့။ သံဝိပိတံ၊ ပေါင်းချုံးရုံးချင်း။ ဝဝတ္ထာ
နေပညာ၊ ဟိုင်းခြားသော ပညာသည်။ သမ္မသနေ ဉာဏံ၊ သမ္မသနဉာဏ်
မည်၏။ (ဤကား တိက်-ဒုဏ်အားဖြင့်၊ ခန္ဓာငါးပါး၌ ထင်
အောင်သုံးသပ်ပုံ-ငါးပါး ငါးပါး။)

(အရပ်အားဖြင့်-၁၁-ပါး၊ တရပ်တရပ်၌၊ အနိစ္စ-ဒုက္ခ-အနတ္တ
အားဖြင့် သုံးပါးသုံးပါး။)

အတိတ တိက်အားဖြင့် ရုပ်၌ ထင်အောင်သုံးသပ်ပုံကား။
ယံ အတိတံ ရူပံ တံ အတိတေယေဝ ဝိကံ၊ န ယိမံ ဘဝံ သမ္မတ္တ
န္တိ အနိစ္စံ ဝယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တ၊ အသာရကဋ္ဌေန။ ယံ အနာ
ဂတံ အနန္တရဘဝေ နိဗ္ဗတိယာတိ၊ တဗ္ဗိတတ္ထေဝ ဝိယံ သတိ၊ န တတော
ပရံဘဝံ ဂမိယာတိတိ အနိစ္စံ ဝယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တ၊ အသာ
ရကဋ္ဌေန။ ယံ ပစ္စယန္တံ ရူပံ တဗ္ဗိ ဣဓေဝ ဝိယတိ၊ န ဣတော ဂစ္ဆတိ
တိ အနိစ္စံ ဝယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တ၊ အသာရကဋ္ဌေနာတိ သမ္မ
သတိ။

ယံ ရူပံ၊ အကြင်ရုပ်သည်။ အတိတံ၊ အတိတံဖြစ်၏။ တံ၊ ထိုအ
တိတံဖြစ်သော ရုပ်သည်။ အတိတေယေဝ၊ အတိတံဘဝ၌သာလျှင်။
ဝိကံ၊ ကုန်ပြီ။ ဣမံ ဘဝံ၊ ယခုဘဝသို့။ န သမ္မတ္တံ၊ မလာမလေ့က်၊ ဣတိ၊
ဤသို့။ ဝယဋ္ဌေန၊ ကုန်သော အနက်ကြောင့်။ အနိစ္စံ၊ မမြဲ။ ဘယဋ္ဌေန၊
ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အသာရကဋ္ဌေန၊
အလိမ္မကျသော အနက်ကြောင့်။ အနတ္တ၊ အစိုးမရ။ ဣတိ၊ ဤသို့။

သမ္မသတိ၊ သုံးသပ်၏။ အနာဂတံ၊ အနာဂတ်ဖြစ်သော။ ယံရူပံ၊ အကြင်ရုပ်သည်။ အနန္တရဘဝေ၊ အခြားမဲ့ဘဝ၌။ နိဗ္ဗတ္တိဿတိ၊ ဖြစ်လတ်။ တဗ္ဗိ၊ ထိုအနာဂတ်ဖြစ်သောရုပ်သည်။ လည်း။ တတ္ထေဝ၊ ထိုအခြားမဲ့ဘဝ၌သာလျှင်။ ဝီယံ၊ သတိ၊ ကျန်လတ်။ တဇော၊ ထိုအခြားမဲ့ဘဝမှ။ ပရံဘဝံ၊ နောက်ဘဝသို့။ နဂဓိဿတိ၊ မရောက်လတ်။ ဣတိ၊ ဤသို့။ ခယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စံ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အသာရဂဋ္ဌေန၊ အလိုမကျသောအနက်ကြောင့်။ အနတ္တံ၊ အစိုးမရ။ ဣတိ၊ ဤသို့။ သမ္မသတိ၊ သုံးသပ်၏။ ယံရူပံ၊ အကြင်ရုပ်သည်။ ပစ္စုပ္ပန်ံ၊ ပစ္စုပ္ပန်ဖြစ်၏။ တဗ္ဗိ၊ ထိုပစ္စုပ္ပန်ဖြစ်သောရုပ်သည်လည်း။ ဣမေဝ၊ ယခုဘဝ၌သာလျှင်။ ဝီယတိ၊ ကျန်၏။ ဣတော၊ ယခုဘဝမှ။ ပရံဘဝံ၊ နောက်ဘဝသို့။ နဂစ္ဆတိ၊ မရောက်။ ဣတိ၊ ဤသို့။ ခယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စံ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အသာရဂဋ္ဌေန၊ အလိုမကျသောအနက်ကြောင့်။ အနတ္တံ၊ အစိုးမရ။ ဣတိ၊ ဤသို့။ သမ္မသတိ၊ သုံးသပ်၏။ ။

အဇ္ဈတ္တဒုဏ်အားဖြင့် ရုပ်၌ထင်အောင်သုံးသပ်ပုံကား။ ယံအဇ္ဈတ္တရူပံ တဗ္ဗိ အဇ္ဈတ္တမေဝ ဝီယတိ၊ န ဗဟိန္ဒါ ဘာဝံ ဂစ္ဆတိ တိ အနိစ္စံ ခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တံ အသာရဂဋ္ဌေန။ ယံ ဗဟိန္ဒါ ရူပံ တဗ္ဗိ ဗဟိန္ဒါယေဝ ဝီယတိ၊ န အဇ္ဈတ္တဘာဝံ ဂစ္ဆတိ တိ အနိစ္စံ ခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တံ အသာရဂဋ္ဌေန နာတိ သမ္မသတိ။

ယံ ရူပံ၊ အကြင်ရုပ်သည်။ အဇ္ဈတ္တံ၊ မိမိသန္တာန်ဖြစ်၏။ တဗ္ဗိ၊ ထိုမိမိသန္တာန်ဖြစ်သောရုပ်သည်လည်း။ အဇ္ဈတ္တမေဝ၊ မိမိသန္တာန်၌သာလျှင်။ ဝီယတိ၊ ကျန်၏။ ဗဟိန္ဒါဘာဝံ၊ သူ့သန္တာန်၏အဖြစ်သို့ နဂစ္ဆတိ၊ မရောက်။ ဣတိ၊ ဤသို့။ ခယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စံ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အသာရဂဋ္ဌေန၊ အလိုမကျသောအနက်ကြောင့်။ အနတ္တံ၊ အစိုးမရ။ ဣတိ၊ ဤသို့။ သမ္မသတိ၊ သုံးသပ်၏။ ယံ ရူပံ၊ အကြင်ရုပ်သည်။ ဗဟိန္ဒါ၊ သူ့သန္တာန်ဖြစ်၏။ တဗ္ဗိ၊ ထိုသူ့သန္တာန်ဖြစ်သောရုပ်သည်လည်း။ ဗဟိန္ဒါယေဝ၊ သူ့သန္တာန်၌သာလျှင်။ ဝီယတိ၊ ကျန်၏။ အဇ္ဈတ္တဘာဝံ၊ မိမိသန္တာန်၏အဖြစ်သို့။ နဂစ္ဆတိ၊ မရောက်။ ဣတိ၊ ဤသို့။ ခယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စံ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အသာရဂဋ္ဌေန၊ အလိုမကျသောအနက်ကြောင့်။ အနတ္တံ၊ အစိုးမရ။ ဣတိ၊ ဤသို့။ သမ္မသတိ၊ သုံးသပ်၏။ ။

ဗြုဠာဂိုဏ်ဒုဏ်အားဖြင့် ရုပ်၌ထင်အောင်သုံးသပ်ပုံကား။ ယံဗြုဠာဂိုဏ် ရူပံ တဗ္ဗိ ဗြုဠာဂိုဏေယေဝ ဝီယတိ၊ န သုခမဘာဝံ

ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေန
နံ။ ယံ သုခမံ ရူပံ တမ္ဗိ သုခမေယေဝ ဝီယတိ။ န ဩဠာဂါဏဘာဝံ
ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေနာ
တိ သမ္ဗသတိ။

ယံ ရူပံ အကြင်ရုပ်သည်။ ဩဠာဂါဏံ၊ ရုန်းရင်းကြမ်းတမ်း၏။
တမ္ဗိ၊ ထိုရုန်းရင်းကြမ်းတမ်းသောရုပ်သည်လည်း။ ဩဠာဂါဏေယေ
ဝံ၊ သိမ်မွေ့နူးညံ့သည်အဖြစ်သို့။ နံဂစ္ဆတိ၊ မရောက်။ ဣတိ၊ ဤသို့။
ခယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စံ၊ မဖြေ။ ဘယဋ္ဌေန၊ ကြောက်
အပ်သောအနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊ အလိုမကျ
သောအနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဤသို့။ သမ္ဗသတိ၊ သုံး
သပ်၏။ ယံ ရူပံ အကြင်ရုပ်သည်။ သုခမံ၊ သိမ်မွေ့နူးညံ့၏။ တမ္ဗိ၊
ထိုသိမ်မွေ့နူးညံ့သောရုပ်သည်လည်း။ သုခမေယေဝ၊ သိမ်မွေ့နူးညံ့
သည်ဒုသာလျှင်။ ဝီယတိ၊ ကျန်၏။ ဩဠာဂါဏဘာဝံ၊ ရုန်းရင်းကြမ်း
တမ်းသည်အဖြစ်သို့။ နံဂစ္ဆတိ၊ မရောက်။ ဣတိ၊ ဤသို့။ ခယဋ္ဌေန၊
ကုန်သောအနက်ကြောင့်။ အနိစ္စံ၊ မဖြေ။ ဘယဋ္ဌေန၊ ကြောက်အပ်သော
အနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊ အလိုမကျသောအ
နက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဤသို့။ သမ္ဗသတိ၊ သုံးသပ်၏။

ဟီနဒုက္ခအားဖြင့်၊ ရုပ်ဒုက္ခအောင်သုံးသပ်ပုံကား။ ယံ
ဟီနံ ရူပံ တမ္ဗိ ဟီနေယေဝ ဝီယတိ။ န ပဏီတဘာဝံ ဂစ္ဆတီတိ အနိစ္စံ
ခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေန။ ယံ ပဏီတံ ရူပံ တမ္ဗိ
ပဏီတေယေဝ ဝီယတိ။ န ဟီနံ ဘာဝံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန ဒုက္ခံ ဘ
ယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေနာတိ သမ္ဗသတိ။

ယံ ရူပံ အကြင်ရုပ်သည်။ ဟီနံ၊ ယုတ်နိမ့်၏။ တမ္ဗိ၊ ထိုယုတ်နိမ့်သော
ရုပ်သည်လည်း။ ဟီနေယေဝ၊ ယုတ်နိမ့်သည်ဒုသာလျှင်။ ဝီယတိ၊ ကျန်၏။
ပဏီတဘာဝံ၊ မြင့်မြတ်သည်အဖြစ်သို့။ နံဂစ္ဆတိ၊ မရောက်။ ဣတိ၊
ဤသို့။ ခယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စံ၊ မဖြေ။ ဘယဋ္ဌေန၊
ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊ အ
လိုမကျသောအနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဤသို့။ သမ္ဗ
သတိ၊ သုံးသပ်၏။ ယံ ရူပံ အကြင်ရုပ်သည်။ ပဏီတံ၊ မြင့်မြတ်သည်
ထိုမြင့်မြတ်သောရုပ်သည်လည်း။ ပဏီတေယေဝ၊ မြင့်မြတ်သည်
ဒုသာလျှင်။ ဝီယတိ၊ ကျန်၏။ ဟီနံ ဘာဝံ၊ ယုတ်နိမ့်သည်အဖြစ်သို့။
နံဂစ္ဆတိ၊ မရောက်။ ဣတိ၊ ဤသို့။ ခယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။
အနိစ္စံ၊ မဖြေ။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခံ၊ ဆင်း
ရဲ။ အသာရဏဋ္ဌေန၊ အလိုမကျသောအနက်ကြောင့်။ အနတ္တာ၊ အစိုးမ
ရ။ ဣတိ၊ ဤသို့။ သမ္ဗသတိ၊ သုံးသပ်၏။

ဒုရေဒုက္ခအားဖြင့်၊ ရုပ်ဒုက္ခထင်အောင်သုံးသပ်ပုံကား။

ရေရုပ် တမ္ဗိဒုရေယေဝ ဝိယတိ၊ န သန္တိ ဂေဘာဝံ ဂစ္ဆတိတိ အနိစ္စံ ခယ
ဌေန ဒုက္ခံ ဘယဌေန အနတ္တာ အသာရဏဌေန။ ယံ သန္တိ ဂေရုပ် တမ္ဗိ
န္တိ ဂေယေဝ ဝိယတိ၊ န ဒုရေဘာဝံ ဂစ္ဆတိတိ အနိစ္စံ ခယဌေန ဒုက္ခံ ဘယ
ဌေန အနတ္တာ အသာရဏဌေနာတိ သမ္မသတိ။

ယံ ရုပ်ံ၊ အကြင်ရုပ်သည်။ ဒုရေဝေ၊ ဇာတိ၊ တမ္ဗိ၊ ထိုဝေးသောရုပ်သည်။
လည်း။ ဒုရေယေဝ၊ ဝေးသည် ခြံသာလျှင်။ ဝိယတိ၊ ကုန်၏။ သန္တိ ဂေဘာဝံ
နီးသည်အဖြစ်သို့။ န ဂစ္ဆတိ၊ မရောက်။ ဣတိ၊ ဤသို့။ ခယဌေန၊ ကုန်
အနက်ကြောင့်။ အနိစ္စံ၊ မဖြေ။ ဘယဌေန၊ ကြောက်အပ်သောအနက်ကြောင့်။
ဒုက္ခံ၊ ဆင်းရဲ။ အသာရဏဌေန၊ အလှိုမကျသော အနက်ကြောင့်။ အနတ္တာ
အစိုးမရ။ ဣတိ၊ ဤသို့။ သမ္မသတိ၊ သုံးသပ်၏။ ယံ ရုပ်ံ၊ အကြင်ရုပ်သည်။
သန္တိ ဂေ၊ နီး၏။ တမ္ဗိ၊ ထိုနီးသောရုပ်သည်လည်း။ သန္တိ ဂေယေဝ၊ နီးသည့်
ခြံသာလျှင်။ ဝိယတိ၊ ကုန်၏။ ဒုရေဘာဝံ၊ ဝေးသည်အဖြစ်သို့။ န ဂစ္ဆတိ
မရောက်။ ဣတိ၊ ဤသို့။ ခယဌေန၊ ကုန်သော အနက်ကြောင့်။ အနိစ္စံ၊ မဖြေ
ဘယဌေန၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အသာရဏ
ဌေန၊ အလှိုမကျသော အနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဤသို့။ သ
မ္မသတိ၊ သုံးသပ်၏။

(အရပ်အားဖြင့်-၁၁-ပါး၊ တရပ်တရပ်၌၊ အနိစ္စ-ဒုက္ခ-အနတ္တအား
ဖြင့်၊ သုံးပါးသုံးပါး။)

အတိတတိကအားဖြင့်၊ ဝေဒနာဒုက္ခထင်အောင်သုံးသပ်ပုံကား။

ယာ အတိတာ ဝေဒနာ သာ အတိတေယေဝ ဝိကာ၊ န ယိမံ ဘဝံ သမ္ပတ္တာ
အနိစ္စာ ခယဌေန ဒုက္ခာ ဘယဌေန အနတ္တာ အသာရဏဌေန။ ယာ အနာဂ
တာ အနန္တရဘဝေ နိဗ္ဗတ္တိဿတိ သာပိတတ္ထေဝ ဝိယိဿတိ၊ န တတော
ပံရံဘဝံ ဂမိဿတိတိ အနိစ္စာ ခယဌေန ဒုက္ခာ ဘယဌေန အနတ္တာ အသာ
ရဏဌေန။ ယာ ပစ္စုပ္ပန္နာ ဝေဒနာ သာပိ ဣဇေဝ ဝိယတိ၊ န ဣတော ဂစ္ဆတိ
အနိစ္စာ ခယဌေန ဒုက္ခာ ဘယဌေန အနတ္တာ အသာရဏဌေနာတိ သမ္မသတိ။

ယာ ဝေဒနာ၊ အကြင် ဝေဒနာသည်။ အတိတာ၊ အတိတ်ဖြစ်၏။ သာ
ထိုအတိတ်ဖြစ်သော ဝေဒနာသည်။ အတိတေယေဝ၊ အတိတ်ဘဝ၌သာ
လျှင်။ ဝိကာ၊ ကုန်ပြီ။ ဣမံ ဘဝံ၊ ယခုဘဝသို့။ န သမ္ပတ္တာ၊ မလာမရောက်
ဣတိ၊ ဤသို့။ ခယဌေန၊ ကုန်သော အနက်ကြောင့်။ အနိစ္စာ၊ မဖြေ။ ဘယဌေ
န၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အသာရဏဌေန၊ အ
လှိုမကျသော အနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဤသို့။ သမ္မ
သုံးသပ်၏။ အနာဂတာ၊ အနာဂတ်ဖြစ်သော။ ယာ ဝေဒနာ၊ အကြင် ဝေဒ
နာသည်။ အနန္တရဘဝေ၊ အခြားမဲ့ဘဝ၌။ နိဗ္ဗတ္တိဿတိ၊ ဖြစ်လေဘိ။ သာပိ
ထိုအနာဂတ်ဖြစ်သော ဝေဒနာသည်လည်း။ တတော၊ ထိုအခြားမဲ့ဘဝ၌
သာလျှင်။ ဝိယိဿတိ၊ ကုန်လေဘိ။ တတော၊ ထိုအခြားမဲ့ဘဝ၌။ ပံရံဘဝံ

ဘဝသို့။ နဂမိသာတိ၊ မရေလက်လတ်။ ဣတိ၊ ဣသိ။ ခယဋ္ဌေန၊ ကုန်သောအ
 နက်ကြောင့်။ အနိစ္စာ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။
 ဒုက္ခာ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊ အလိုမကျသောအနက်ကြောင့်။ အနတ္တာ၊
 အစိုးမရ။ ဣတိ၊ ဣသိ။ သမ္မသတိ၊ သုံးသပ်၏။ ယာဝေဒနာ၊ အကြင်ဝေဒနာ
 သည်။ ပစ္စုပ္ပန္နာ၊ ပစ္စုပ္ပန်ဖြစ်၏။ ဘာပိ၊ ထိုပစ္စုပ္ပန်ဖြစ်သောဝေဒနာသည်
 လည်း။ ဣဓေဝ၊ ယခုဘဝ၌သာလျှင်။ ဘိယတိ၊ ကုန်၏။ ဣတော၊ ယခုဘဝမှ။
 ပရံဘဝံ၊ နောက်ဘဝသို့။ နဂစ္ဆတိ၊ မရေလက်။ ဣတိ၊ ဣသိ။ ခယဋ္ဌေန၊ ကုန်
 သောအနက်ကြောင့်။ အနိစ္စာ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်
 ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊ အလိုမကျသောအနက်ကြောင့်။
 အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဣသိ။ သမ္မသတိ၊ သုံးသပ်၏။

အဇ္ဈတ္တဒုက္ခအားဖြင့်၊ ဝေဒနာ၌ထင်အောင်သုံးသပ်ပုံကား။
 ယာအဇ္ဈတ္တံ ဝေဒနာ သာပိ အဇ္ဈတ္တမေဝ ဘိယတိ၊ န ဗဟိဒ္ဓါဘာဝံ ဂစ္ဆတိတိ
 အနိစ္စာ ခယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေန။ ယာ ဗဟိဒ္ဓါ
 ဝေဒနာ ဘာပိ ဗဟိဒ္ဓါယေဝ ဘိယတိ၊ န အဇ္ဈတ္တဘာဝံ ဂစ္ဆတိတိ အနိစ္စာ ခ
 ယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေနတိ သမ္မသတိ။

ယာဝေဒနာ၊ အကြင်ဝေဒနာသည်။ အဇ္ဈတ္တံ၊ မိမိသန္တာန်ဖြစ်၏။
 သာပိ၊ ထိုမိမိသန္တာန်ဖြစ်သောဝေဒနာသည်လည်း။ အဇ္ဈတ္တမေဝ၊ မိမိ
 သန္တာန်သာလျှင်။ ဘိယတိ၊ ကုန်၏။ ဗဟိဒ္ဓါဘာဝံ၊ သူ့သန္တာန်၏အဖြစ်သို့။
 နဂစ္ဆတိ၊ မရေလက်။ ဣတိ၊ ဣသိ။ ခယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အ
 နိစ္စာ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။
 အသာရဏဋ္ဌေန၊ အလိုမကျသောအနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဣ
 သိ။ သမ္မသတိ၊ သုံးသပ်၏။ ယာဝေဒနာ၊ အကြင်ဝေဒနာသည်။ ဗဟိဒ္ဓါ၊ သူ
 သို့။ သမ္မသတိ၊ သုံးသပ်၏။ ယာဝေဒနာ၊ အကြင်ဝေဒနာသည်။ ဗဟိဒ္ဓါ၊ သူ
 သန္တာန်ဖြစ်၏။ သာပိ၊ ထိုသူ့သန္တာန်ဖြစ်သောဝေဒနာသည်လည်း။ ဗဟိဒ္ဓါ
 ယေဝ၊ သူ့သန္တာန်၌သာလျှင်။ ဘိယတိ၊ ကုန်၏။ အဇ္ဈတ္တဘာဝံ၊ မိမိသန္တာန်
 ၏အဖြစ်သို့။ နဂစ္ဆတိ၊ မရေလက်။ ဣတိ၊ ဣသိ။ ခယဋ္ဌေန၊ ကုန်သောအနက်
 ကြောင့်။ အနိစ္စာ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခာ၊
 ဆင်းရဲ။ အသာရဏဋ္ဌေန၊ အလိုမကျသောအနက်ကြောင့်။ အနတ္တာ၊ အစိုး
 မရ။ ဣတိ၊ ဣသိ။ သမ္မသတိ၊ သုံးသပ်၏။

ဗြဟ္မာဂိုဏ်ဒုက္ခအားဖြင့်၊ ဝေဒနာ၌ထင်အောင်သုံးသပ်ပုံကား။
 ယာဗြဟ္မာဂိုဏ် ဝေဒနာ သာပိ ဗြဟ္မာဂိုဏ်ယေဝ ဘိယတိ၊ န သုခမဘာဝံ
 ဂစ္ဆတိတိ အနိစ္စာ ခယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေန။ ယာ
 သုခမာ ဝေဒနာ သာပိ သုခမေယေဝ ဘိယတိ၊ န ဗြဟ္မာဂိုဏ်ဘာဝံ ဂစ္ဆတိတိ
 အနိစ္စာ ခယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေနတိ သမ္မသတိ။
 ယာဝေဒနာ၊ အကြင်ဝေဒနာသည်။ ဗြဟ္မာဂိုဏ်၊ ခုန်းရင်းကြမ်းတမ်း
 ၏။ သာပိ၊ ထိုခုန်းရင်းကြမ်းတမ်းသောဝေဒနာသည်လည်း။ ဗြဟ္မာဂိုဏ်
 မေဝ၊ ခုန်းရင်းကြမ်းတမ်းသည်၌သာလျှင်။ ဘိယတိ၊ ကုန်၏။ သုခမဘာဝံ၊

သိမ်မွေ့ နှိုးညှပ်သည် အဖြစ်သို့။ နဂစ္ဆတိ၊ မရေလက်။ ဣတိ၊ ဣသိ။
 န၊ ကုန်သော အနက်ကြောင့်။ အနိစ္စာ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော
 အနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊ အလိုမကျသော အနက်
 ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဣသိ။ သမ္မသတိ၊ သုံးသပ်၏။ ယာ
 ဒနာ၊ အကြင်ဝေဒနာသည်။ သုခမာ၊ သိမ်မွေ့ နှိုးညှပ်၏။ သာပိ၊ ထိုသိမ်မွေ့
 နှိုးညှပ်သော ဝေဒနာသည်လည်း။ သုခမေယေဝ၊ သိမ်မွေ့ နှိုးညှပ်ခြင်းသာ
 လျှင်။ ဝီယတိ၊ ကုန်၏။ ဗြဟ္မာရိကဘာဝံ၊ ရုန်းရင်းကြမ်းတမ်းသည့်အဖြစ်
 ဖြစ်သို့။ နဂစ္ဆတိ၊ မရေလက်။ ဣတိ၊ ဣသိ။ ခယဋ္ဌေန၊ ကုန်သော အနက်
 ကြောင့်။ အနိစ္စာ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော အနက်ကြောင့်။
 ဆင်းရဲ။ အသာရဏဋ္ဌေန၊ အလိုမကျသော အနက်ကြောင့်။ အနတ္တာ၊ အစိုး
 မရ။ ဣတိ၊ ဣသိ။ သမ္မသတိ၊ သုံးသပ်၏။ "

ဟိနဒုက္ခအားဖြင့်၊ ဝေဒနာ၌ ထင်အောင် သုံးသပ်ပုံကား။

ဟိနာ ဝေဒနာ သာပိ ဟိနေယေဝ ဝီယတိ၊ န ပဏီတဘာဝံ ဂစ္ဆတိတိ အနိစ္စာ ခယဋ္ဌေန
 ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေန။ ယာ ပဏီတာ ဝေဒ
 နာ သာပိ ပဏီတေယေဝ ဝီယတိ၊ န ဟိနဘာဝံ ဂစ္ဆတိတိ အနိစ္စာ ခယဋ္ဌ
 န ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေနာတိ သမ္မသတိ။ "

ယာ ဝေဒနာ၊ အကြင်ဝေဒနာသည်။ ဟိနာ၊ ယုတ်နိမ်၏။ သာပိ၊ ထို
 ယုတ်နိမ်သော ဝေဒနာသည်လည်း။ ဟိနေယေဝ၊ ယုတ်နိမ်သည် ခြင်းသာ
 လျှင်။ ဝီယတိ၊ ကုန်၏။ ပဏီတဘာဝံ၊ မြင့်မြတ်သည်အဖြစ်သို့။ နဂစ္ဆ
 တိ၊ မရေလက်။ ဣတိ၊ ဣသိ။ ခယဋ္ဌေန၊ ကုန်သော အနက်ကြောင့်။ အနိစ္စာ
 မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အ
 သာရဏဋ္ဌေန၊ အလိုမကျသော အနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ
 ဣသိ။ သမ္မသတိ၊ သုံးသပ်၏။ ယာ ဝေဒနာ၊ အကြင်ဝေဒနာသည်။ ပဏီတ
 မြင့်မြတ်၏။ သာပိ၊ ထိုမြင့်မြတ်သော ဝေဒနာသည်လည်း။ ပဏီတေယေ
 ဝ၊ မြင့်မြတ်သည် ခြင်းသာလျှင်။ ဝီယတိ၊ ကုန်၏။ ဟိနဘာဝံ၊ ယုတ်နိမ်သည့်
 အဖြစ်သို့။ နဂစ္ဆတိ၊ မရေလက်။ ဣတိ၊ ဣသိ။ ခယဋ္ဌေန၊ ကုန်သော အနက်
 ကြောင့်။ အနိစ္စာ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော အနက်ကြောင့်။
 ဒုက္ခာ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊ အလိုမကျသော အနက်ကြောင့်။ အ
 နတ္တာ၊ အစိုးမရ။ ဣတိ၊ ဣသိ။ သမ္မသတိ၊ သုံးသပ်၏။ "

ဒူရေဒုက္ခအားဖြင့်၊ ဝေဒနာ၌ ထင်အောင် သုံးသပ်ပုံကား။

ယာ ဒူရေ ဝေဒနာ သာပိ ဒူရေယေဝ ဝီယတိ၊ န သန္တိဂေဘာဝံ ဂစ္ဆတိ
 တိ အနိစ္စာ ခယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေန။ ယာ
 သန္တိဂေ ဝေဒနာ သာပိ သန္တိဂေယေဝ ဝီယတိ၊ န ဒူရေဘာဝံ ဂစ္ဆတိတိ
 အနိစ္စာ ခယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေနာတိ သမ္မ
 သတိ။ "

ယာ ဝေဒနာ၊ အကြင်ဝေဒနာသည်။ ဒူရေ၊ ဝေး၏။ သာပိ၊ ထို

သောဝေဒနာသည်လည်း။ ဒူရေယေဝါဝေးသည်ဗျာလျှင်။ ခီယ
 တိ၊ ကုန်၏။ သန္တိကေဘာဝံ၊ နီးသည်၏အဖြစ်သို့။ နဂစ္ဆတိ၊ မရေံ။
 ငွေ့န၊ ကြောက်အပ်သောအနက်ကြောင့်။ အနိစ္စ၊ မမြဲ။ ဘယ
 ငွေ့န၊ အလိုမကျသောအနက်ကြောင့်။ ဒုက္ခ၊ ဆင်းရဲ။ အသာရဏ
 သို့။ သမ္မသတိ၊ သုံးသပ်၏။ ယာဝေဒနာ၊ အကြင်ဝေဒနာသည်။ သန္တိကေ
 နီး၏။ သာပိ၊ ထိုနီးသောဝေဒနာသည်လည်း။ သန္တိကေယေဝါနီးသည်
 ဗျာလျှင်။ ခီယတိ၊ ကုန်၏။ ဒူရေဘာဝံ၊ ဝေးသည်၏အဖြစ်သို့။ န
 ဂစ္ဆတိ၊ မရောက်။ ဣတိ၊ ဤသို့။ ခယငွေ့န၊ ကုန်သောအနက်ကြောင့်။
 အနိစ္စ၊ မမြဲ။ ဘယငွေ့န၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခ၊
 ဆင်းရဲ။ အသာရဏငွေ့န၊ အလိုမကျသောအနက်ကြောင့်။ အနတ္တ၊
 အစိုးမရ။ ဣတိ၊ ဤသို့။ သမ္မသတိ၊ သုံးသပ်၏။

(အရပ်အားဖြင့်-၁၁-ပါး၊ တရပ်တရပ်၌ အနိစ္စ-ဒုက္ခ-အနတ္တ-
 အားဖြင့်၊ သုံးပါးသုံးပါး။)

အတိတတိကအားဖြင့်၊ သညာဗျထင်အောင်သုံးသပ်ပုံကား။

ယာအတိတာ သညာ သာ အတိတေယေဝါနိကာ၊ န ယိမံဘဝံသမ္ပတ္တိ
 တိအနိစ္စ၊ ခယငွေ့န ဒုက္ခဘယငွေ့န အနတ္တ အသာရဏငွေ့န။ ယာ
 အနာဂတာ အနန္တိရဘဝေ နိဗ္ဗတိဿတိ၊ သာပိတတ္ထေဝ ခီယိဿတိ၊
 န တတေ ပရံဘဝံ ဂမိဿတိတိ အနိစ္စ၊ ခယငွေ့န ဒုက္ခဘယငွေ့န၊
 အနတ္တ အသာရဏငွေ့န။ ယာ ပစ္စုပ္ပန် သညာ သာပိ ဣဝေဝ ခီယ
 တိ၊ န ဣတေ ဂစ္ဆတိတိ အနိစ္စ၊ ခယငွေ့န ဒုက္ခ ဘယငွေ့န အနတ္တ
 အသာရဏငွေ့နာတိ သမ္မသတိ။

ယာသညာ၊ အကြင်သညာသည်။ အတိတာ၊ အတိတ်ဖြစ်၏။ သာ၊
 ထိုအတိတ်ဖြစ်သောသညာသည်။ အတိတေယေဝါ၊ အတိတ်ဘဝ၌သာ
 လျှင်။ ခီကာ၊ ကုန်ပြီ။ ဣမံဘဝံ၊ ယခုဘဝသို့။ န သမ္ပတ္တိ၊ မလာမရောက်။
 ဣတိ၊ ဤသို့။ ခယငွေ့န၊ ကုန်သောအနက်ကြောင့်။ အနိစ္စ၊ မမြဲ။ ဘယ
 ငွေ့န၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခ၊ ဆင်းရဲ။ အသာရဏ
 ငွေ့န၊ အလိုမကျသောအနက်ကြောင့်။ အနတ္တ၊ အစိုးမရ။ ဣတိ၊ ဤ
 သို့။ သမ္မသတိ၊ သုံးသပ်၏။ အနာဂတာ၊ အနာဂတ်ဖြစ်သော။ ယာသညာ၊
 အကြင်သညာသည်။ အနန္တိရဘဝေ၊ အခြားမဲ့ဘဝ၌ နိဗ္ဗတိဿတိ၊
 ဖြစ်လတ်။ သာပိ၊ ထိုအနာဂတ်ဖြစ်သောသညာသည်လည်း။ တတ္ထေ
 ဝ၊ ထိုအခြားမဲ့ဘဝ၌သာလျှင်။ ခီယိဿတိ၊ ကုန်လတ်။ တံတေ၊ ထို
 အခြားမဲ့ဘဝမှ။ ပရံဘဝံ၊ နောက်ဘဝသို့။ န ဂမိဿတိ၊ မရောက်လတ်။
 ဣတိ၊ ဤသို့။ ခယငွေ့န၊ ကုန်သောအနက်ကြောင့်။ အနိစ္စ၊ မမြဲ။ ဘယ
 ငွေ့န၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခ၊ ဆင်းရဲ။ အသာရဏ
 ငွေ့န၊ အလိုမကျသောအနက်ကြောင့်။ အနတ္တ၊ အစိုးမရ။ ဣတိ၊ ဤ

သို့။ သမ္မသတိ၊ သုံးသပ်၏။ ယာသညာ၊ အကြင်သညာသည်။ ပစ္စယ
 ပံ့ပိုးပွန်ဖြစ်၏။ သာပိ၊ ထိုပစ္စယပွန်ဖြစ်သော သညာသည်လည်း။ ဝေ
 ဝ၊ ယခုဘဝ၌သာလျှင်။ ဝိယတိ၊ ကုန်၏။ ဣတော၊ ယခုဘဝမှ။ ပရိ
 နောဂ်ဘဝသို့။ နဂစ္ဆတိ၊ မရောက်။ ဣတိ၊ ဤသို့။ ဝယဋ္ဌေန၊ ကုန်သော
 အနက်ကြောင့်။ အနိစ္စ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော အနက်
 ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အသာရကဋ္ဌေန၊ အလိုမကျသော အနက်
 ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဤသို့။ သမ္မသတိ၊ သုံးသပ်၏။

အဇ္ဈတ္တဒုဏ်အားဖြင့်၊ သညာ၌ထင်အောင်သုံးသပ်ပုံကား။
 ယာအဇ္ဈတ္တံ သညာ သာပိ အဇ္ဈတ္တမေဝ ဝိယတိ၊ န ဗဟိဒ္ဓါဘာဝံ ဝေ
 တီတိ အနိစ္စာ ဝယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရကဋ္ဌေန
 ယာ ဗဟိဒ္ဓါသညာ သာပိ ဗဟိဒ္ဓါယေဝ ဝိယတိ၊ န အဇ္ဈတ္တဘာဝံ ဝေ
 တီ အနိစ္စာ ဝယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရကဋ္ဌေနာ
 သမ္မသတိ။

ယာသညာ၊ အကြင်သညာသည်။ အဇ္ဈတ္တံ၊ မိမိသန္တာန်ဖြစ်၏။ သ
 ပိ၊ ထိုမိမိသန္တာန်ဖြစ်သော သညာသည်လည်း။ အဇ္ဈတ္တမေဝ၊ မိမိသ
 ဋ္ဌိသာလျှင်။ ဝိယတိ၊ ကုန်၏။ ဗဟိဒ္ဓါဘာဝံ၊ သူ့သန္တာန်၏အဖြစ်သို့။ န
 တိ၊ မရောက်။ ဣတိ၊ ဤသို့။ ဝယဋ္ဌေန၊ ကုန်သော အနက်ကြောင့်။ အနိစ္စာ၊
 မြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အသာ
 ကဋ္ဌေန၊ အလိုမကျသော အနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဤ
 သမ္မသတိ၊ သုံးသပ်၏။ ယာသညာ၊ အကြင်သညာသည်။ ဗဟိဒ္ဓါ၊ သူ့သန္တာ
 န်ဖြစ်၏။ သာပိ၊ ထိုသူ့သန္တာန်ဖြစ်သော သညာသည်လည်း။ ဗဟိဒ္ဓါယေဝ
 သူ့သန္တာန်၌သာလျှင်။ ဝိယတိ၊ ကုန်၏။ အဇ္ဈတ္တဘာဝံ၊ မိမိသန္တာန်၏အ
 သို့။ နဂစ္ဆတိ၊ မရောက်။ ဣတိ၊ ဤသို့။ ဝယဋ္ဌေန၊ ကုန်သော အနက်ကြောင့်
 အနိစ္စာ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခာ၊ ဆင်း
 အသာရကဋ္ဌေန၊ အလိုမကျသော အနက်ကြောင့်။ အနတ္တာ၊ အစိုးမရ
 ဤသို့။ သမ္မသတိ၊ သုံးသပ်၏။

ဗြဟ္မာဂိုဏ်ဒုဏ်အားဖြင့်၊ သညာ၌ထင်အောင်သုံးသပ်ပုံကား။
 ယာဗြဟ္မာဂိုဏ် သညာ သာပိ ဗြဟ္မာဂိုဏ်ယေဝ ဝိယတိ၊ န သုခမဘာဝံ
 ဝေတီတိ အနိစ္စာ ဝယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရကဋ္ဌေန
 သုခမာ သညာ သာပိ သုခမေယေဝ ဝိယတိ၊ န ဗြဟ္မာဂိုဏ်ဘာဝံ ဝေ
 တီ အနိစ္စာ ဝယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရကဋ္ဌေနာ
 သမ္မသတိ။

ယာသညာ၊ အကြင်သညာသည်။ ဗြဟ္မာဂိုဏ်၊ ရုန်းရင်းကြမ်းတမ်း
 ၏။ သာပိ၊ ထိုရုန်းရင်းကြမ်းတမ်းသော သညာသည်လည်း။ ဗြဟ္မာဂို
 ယေဝ၊ ရုန်းရင်းကြမ်းတမ်းသည်၌သာလျှင်။ ဝိယတိ၊ ကုန်၏။ သုခမ
 သိမ်မွေ့ နှိုးညံ့သည်၏အဖြစ်သို့။ နဂစ္ဆတိ၊ မရောက်။ ဣတိ၊ ဤ
 သို့။ ဝယဋ္ဌေန၊ ကုန်သော အနက်ကြောင့်။ အနိစ္စာ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်

အနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊ အလိုမကျသောအနက်
 ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဤသို့။ သမ္မသတိ၊ သုံးသပ်ဖွဲ့ယှက်
 ညှိသော သညာသည်လည်း။ သုခမေ၊ သိမ်မွေ့ နိုးညှပ်ဖွဲ့။ သာယံ၊ ထိုသို့မိမွေ့ နိုး
 နှိယတိ၊ ကုန်အိုး။ ဗြဟ္မာဂါဏဘာဝံ၊ ရုန်းရင်းကြမ်းတမ်းသည်အဖြစ်သို့။
 နဂစ္ဆတိ၊ မရောက်။ ဣတိ၊ ဤသို့။ ဝယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အ
 နိစ္စာ၊ မဖြေ။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။
 အသာရဏဋ္ဌေန၊ အလိုမကျသောအနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။
 ဤသို့။ သမ္မသတိ၊ သုံးသပ်ဖွဲ့။

ဟိနဒုက္ခအားဖြင့်၊ သညာ၌ထင်အောင်သုံးသပ်ပုံကား။ ။ ယာ
 ဟိနာ သညာ သာယံ ဟိနေယေဝ ဝိယတိ၊ န ပဏီတာဘာဝံ ဂစ္ဆတိတိ အနိစ္စာ
 ဝယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေန။ ယာပဏီတာ သညာ
 သာယံ ပဏီတေယေဝ ဝိယတိ၊ န ဟိနာဘာဝံ ဂစ္ဆတိတိ အနိစ္စာ ဝယဋ္ဌေန ဒုက္ခာ
 ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေနာတိ သမ္မသတိ။ ။

ယာ သညာ၊ အကြင်သညာသည်။ ဟိနာ၊ ယုတ်နိမ့်ဖွဲ့။ သာယံ၊ ထိုယုတ်
 နိမ့်သော သညာသည်လည်း။ ဟိနေယေဝ၊ ယုတ်နိမ့်သည်၌သာလျှင်။ ဝိ
 ယတိ၊ ကုန်အိုး။ ပဏီတာဘာဝံ၊ မြင့်မြတ်သည်အဖြစ်သို့။ နဂစ္ဆတိ၊ မရောက်။
 ဣတိ၊ ဤသို့။ ဝယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စာ၊ မဖြေ။ ဘယဋ္ဌေန၊
 ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊ အလိုမ
 ကျသောအနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဤသို့။ သမ္မသတိ၊ သုံး
 သပ်ဖွဲ့။ ယာ သညာ၊ အကြင်သညာသည်။ ပဏီတာ၊ မြင့်မြတ်ဖွဲ့။ သာယံ၊
 ထိုမြင့်မြတ်သော သညာသည်လည်း။ ပဏီတေယေဝ၊ မြင့်မြတ်သည်၌
 သာလျှင်။ ဝိယတိ၊ ကုန်အိုး။ န ဟိနာဘာဝံ၊ ယုတ်နိမ့်သည်အဖြစ်သို့။ န
 ဂစ္ဆတိ၊ မရောက်။ ဣတိ၊ ဤသို့။ ဝယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ ဒု
 နိစ္စာ၊ မဖြေ။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။
 အသာရဏဋ္ဌေန၊ အလိုမကျသောအနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣ
 တိ၊ ဤသို့။ သမ္မသတိ၊ သုံးသပ်ဖွဲ့။ ။

ဒုရေဒုက္ခအားဖြင့်၊ သညာ၌ထင်အောင်သုံးသပ်ပုံကား။ ။ ယာ
 ဒုရေ သညာ သာယံ ဒုရေယေဝ ဝိယတိ၊ န သန္တိဂေဘာဝံ ဂစ္ဆတိတိ အနိစ္စာ
 ဝယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေန။ ယာ သန္တိဂေ သညာ
 သာယံ သန္တိဂေယေဝ ဝိယတိ၊ န ဒုရေဘာဝံ ဂစ္ဆတိတိ အနိစ္စာ ဝယဋ္ဌေန
 ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေနာတိ သမ္မသတိ။ ။
 ယာ သညာ၊ အကြင်သညာသည်။ ဒုရေ၊ ဝေးဖွဲ့။ သာယံ၊ ထိုဝေးသော
 သညာသည်လည်း။ ဒုရေယေဝ၊ ဝေးသည်၌သာလျှင်။ ဝိယတိ၊ ကုန်အိုး။
 သန္တိဂေဘာဝံ၊ နိုးသည်အဖြစ်သို့။ နဂစ္ဆတိ၊ မရောက်။ ဣတိ၊ ဤသို့။
 ဝယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စာ၊ မဖြေ။ ဘယဋ္ဌေန၊ ကြောက်အပ်

သောအနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အသာရကဋ္ဌေန၊ အလိုမကျသော
 အနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဤသို့။ သမ္မသတိ၊ သုံးသပ်
 ယာသညာ၊ အကြံသညာသည်။ သန္တိဂေ၊ နီးအံ။ သာပိ၊ ထိုနီးသော
 ညာသည်လည်း။ သန္တိဂေယေဝ၊ နီးသည်၌သာလျှင်။ ဝိယတိ၊ ကုန်
 နှလေဘာဝံ၊ ဝေးသည်အဖြစ်သို့။ နဂစ္ဆတိ၊ မလှောက်။ ဣတိ၊ ဤသို့။
 ယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စာ၊ မဖြဲ။ ဘယဋ္ဌေန၊ ကြောက်
 သောအနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အသာရကဋ္ဌေန၊ အလိုမကျသော
 အနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဤသို့။ သမ္မသတိ၊ သုံးသပ်

(အရပ်အားဖြင့်-၁၁-ပါး၊ တရပ်တရပ်၌ အနိစ္စ-ဒုက္ခ-အနတ္တ-အာ
 သုံးပါးသုံးပါး။)

အတိတတိကအားဖြင့်၊ သင်္ခါရ၌ထင်အောင်သုံးသပ်ပုံကား။
 ယေအတိတာသင်္ခါရုတေအတိတေယေဝိကာ၊ နယိမံဘဝံသမ္မတ္တာ
 တိအနိစ္စာ၊ ယဋ္ဌေန၊ ဒုက္ခာ၊ ဘယဋ္ဌေန၊ အနတ္တာ၊ အသာရကဋ္ဌေန။ ယေအ
 ဂတာ၊ အနန္တရုဘာဝေ၊ နိဗ္ဗတ္တိယန္တိ၊ တေပိတတ္ထေဝ၊ ဝိယိသန္တိ၊ နတ
 ပရံဘဝံ၊ ဂမိသန္တိတိအနိစ္စာ၊ ယဋ္ဌေန၊ ဒုက္ခာ၊ ဘယဋ္ဌေန၊ အနတ္တာ၊ အသာ
 ကဋ္ဌေန။ ယေပစ္စုပ္ပန္နာသင်္ခါရုတေပိ၊ ဣဇေဝ၊ ဝိယန္တိ၊ နဣတောဂစ္ဆန္တိ
 အနိစ္စာ၊ ယဋ္ဌေန၊ ဒုက္ခာ၊ ဘယဋ္ဌေန၊ အနတ္တာ၊ အသာရကဋ္ဌေန၊ တိသမ္မသတိ။

ယေသင်္ခါရု၊ အကြံသင်္ခါရုတို့သည်။ အတိတာ၊ အတိတ်ဖြစ်က
 အံ။ တေ၊ ထိုအတိတ်ဖြစ်သောသင်္ခါရုတို့သည်။ အတိတေယေဝ၊ အတိတ်
 ဘဝ၌သာလျှင်။ ဝိကာ၊ ကုန်ကုန်ပြီ။ ဣမံဘဝံ၊ ယခုဘဝသို့။ နသမ္မတ္တာ၊
 လာမလှောက်ကုန်။ ဣတိ၊ ဤသို့။ ယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အ
 နတ္တာ၊ မဖြဲကုန်။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခာ၊ ဆ
 ရဲကုန်အံ။ အသာရကဋ္ဌေန၊ အလိုမကျသောအနက်ကြောင့်။ အနတ္တာ၊ အ
 မရကုန်။ ဣတိ၊ ဤသို့။ သမ္မသတိ၊ သုံးသပ်အံ။ အနာဂတာ၊ အနာဂတ်ဖြစ်
 ကုန်သော။ ယေသင်္ခါရု၊ အကြံသင်္ခါရုတို့သည်။ အနန္တရုဘာဝေ၊ အကြံ
 ဘဝ၌။ နိဗ္ဗတ္တိယန္တိ၊ ဖြစ်ကုန်လတ်။ တေပိ၊ ထိုအနာဂတ်ဖြစ်သောသင်္ခါ
 တို့သည်လည်း။ တတ္ထေဝ၊ ထိုအခြားမဲ့ဘဝ၌သာလျှင်။ ဝိယိသန္တိ၊ ကုန်
 လတ်။ တတော၊ ထိုအခြားမဲ့ဘဝမှ။ ပရံဘဝံ၊ နောက်ဘဝသို့။ နဂမိသန္တိ
 မလှောက်ကုန်လတ်။ ဣတိ၊ ဤသို့။ ယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အ
 နိစ္စာ၊ မဖြဲကုန်။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခာ၊ ဆ
 ဆင်းရဲကုန်အံ။ အသာရကဋ္ဌေန၊ အလိုမကျသောအနက်ကြောင့်။ အ
 နတ္တာ၊ အစိုးမရကုန်။ ဣတိ၊ ဤသို့။ သမ္မသတိ၊ သုံးသပ်အံ။ ယေသင်္ခါရု
 ကြံသင်္ခါရုတို့သည်။ ပစ္စုပ္ပန္နာ၊ ပစ္စုပ္ပန်ဖြစ်ကုန်အံ။ တေပိ၊ ထိုပစ္စုပ္ပန်
 ဖြစ်သောသင်္ခါရုတို့သည်လည်း။ ဣဇေဝ၊ ယခုဘဝ၌သာလျှင်။ ဝိယန္တိ၊ မ
 ကုန်အံ။ ဣတော၊ ယခုဘဝမှ။ ပရံဘဝံ၊ နောက်ဘဝသို့။ နဂမိသန္တိ၊ မ
 ကုန်။ ဣတိ၊ ဤသို့။ ယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စာ၊ မ

ကုန်။ ဘယဌေနံ၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခ၊ ဆင်းရဲကုန်
၏။ အသာရဏဌေနံ၊ အလိုမကျသော အနက်ကြောင့်။ အနတ္တ၊ အစိုးမ
ရကုန်။ ဣတိ၊ ဣသိ။ သမ္မသတိ၊ သုံးသပ်၏။

ယော အဇ္ဈတ္တံ သင်္ခါရာ တေပိ အဇ္ဈတ္တံ မေဝ ဝိယန္တိ။ န ဗဟိဒ္ဓါ ဘာဝံ ဝစ္ဆန္တိ
တိ အနိစ္စာ ဝယဌေနံ ဒုက္ခာ ဘယဌေနံ အနတ္တာ အသာရဏဌေနံ။ ယေ ဗဟိဒ္ဓါ
သင်္ခါရာ တေပိ ဗဟိဒ္ဓါ ယေဝ ဝိယန္တိ။ န အဇ္ဈတ္တံ ဘာဝံ ဝစ္ဆန္တိ တိ အနိစ္စာ ဝ
ယဌေနံ ဒုက္ခာ ဘယဌေနံ အနတ္တာ အသာရဏဌေနံ တိ သမ္မသတိ။

ထေပိ၊ ထိုမိမိသန္တာန် ဖြစ်သော သင်္ခါရတို့သည်လည်း။ အဇ္ဈတ္တံ၊ မိမိသန္တာန် ဖြစ်ကုန်
မိမိသန္တာန် ချိသာလျှင်။ ဝိယန္တိ၊ ကုန်ကုန်၏။ ဗဟိဒ္ဓါ ဘာဝံ၊ သူ့သန္တာန်၏
အဖြစ်သို့။ န ဝစ္ဆန္တိ၊ မရောက်ကုန်။ ဣတိ၊ ဣသိ။ ဝယဌေနံ၊ ကုန်သော အ
နက်ကြောင့်။ အနိစ္စာ၊ မမြဲကုန်။ ဘယဌေနံ၊ ကြောက်အပ်သော အနက်
ကြောင့်။ ဒုက္ခာ၊ ဆင်းရဲကုန်၏။ အသာရဏဌေနံ၊ အလိုမကျသော အနက်
ကြောင့်။ အနတ္တာ၊ အစိုးမရကုန်။ ဣတိ၊ ဣသိ။ သမ္မသတိ၊ သုံးသပ်၏။

ယော သင်္ခါရာ၊ အကြင် သင်္ခါရတို့သည်။ ဗဟိဒ္ဓါ၊ သူ့သန္တာန် ဖြစ်ကုန်၏။
တေပိ၊ ထိုသူ့သန္တာန် ဖြစ်သော သင်္ခါရတို့သည်လည်း။ ဗဟိဒ္ဓါ ယေဝ၊ သူ့
သန္တာန် ချိသာလျှင်။ ဝိယန္တိ၊ ကုန်ကုန်၏။ အဇ္ဈတ္တံ ဘာဝံ၊ မိမိသန္တာန်၏
အဖြစ်သို့။ န ဝစ္ဆန္တိ၊ မရောက်ကုန်။ ဣတိ၊ ဣသိ။ ဝယဌေနံ၊ ကုန်သော အနက်
ကြောင့်။ အနိစ္စာ၊ မမြဲကုန်။ ဘယဌေနံ၊ ကြောက်အပ်သော အနက်ကြောင့်။
ဒုက္ခာ၊ ဆင်းရဲကုန်၏။ အသာရဏဌေနံ၊ အလိုမကျသော အနက်ကြောင့်။
အနတ္တာ၊ အစိုးမရကုန်။ ဣတိ၊ ဣသိ။ သမ္မသတိ၊ သုံးသပ်၏။

ဗြဠာရိကဒုဏ်အားဖြင့် သင်္ခါရ၌ ထင်အောင် သုံးသပ်ပုံကား။
ယော ဗြဠာရိကာ သင်္ခါရာ တေပိ ဗြဠာရိကေ ယေဝ ဝိယန္တိ။ န သုခမဘာဝံ
ဝစ္ဆန္တိ တိ အနိစ္စာ ဝယဌေနံ ဒုက္ခာ ဘယဌေနံ အနတ္တာ အသာရဏဌေနံ။
ယော သုခမာ သင်္ခါရာ တေပိ သုခမေ ယေဝ ဝိယန္တိ။ န ဗြဠာရိကဘာဝံ ဝစ္ဆ
န္တိ တိ အနိစ္စာ ဝယဌေနံ ဒုက္ခာ ဘယဌေနံ အနတ္တာ အသာရဏဌေနံ တိ သမ္မ
သတိ။

ယော သင်္ခါရာ၊ အကြင် သင်္ခါရတို့သည်။ ဗြဠာရိကာ၊ ရုန်းရင်းကြမ်း
တမ်းကုန်၏။ တေပိ၊ ထိုရုန်းရင်းကြမ်းတမ်းကုန်သော သင်္ခါရတို့သည်
လည်း။ ဗြဠာရိကေ ယေဝ၊ ရုန်းရင်းကြမ်းတမ်းသည် ချိသာလျှင်။ ဝိယန္တိ၊ မ
ကုန်ကုန်၏။ သုခမဘာဝံ၊ သိမ်မွေ့ နှိုးညှပ်သည်၏။ အဖြစ်သို့။ န ဝစ္ဆန္တိ၊ မ
ရောက်ကုန်။ ဣတိ၊ ဣသိ။ ဝယဌေနံ၊ ကုန်သော အနက်ကြောင့်။ အနိစ္စာ၊
မမြဲကုန်။ ဘယဌေနံ၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ
ကုန်၏။ အသာရဏဌေနံ၊ အလိုမကျသော အနက်ကြောင့်။ အနတ္တာ၊ အ
စိုးမရကုန်။ ဣတိ၊ ဣသိ။ သမ္မသတိ၊ သုံးသပ်၏။ ယော သင်္ခါရာ၊ အကြင်

သင်္ခါရတို့သည်။ ဗဟိဒ္ဓါ၊ သူ့သန္တာန် ဖြစ်ကုန်၏။ တေပိ၊ ထိုသူ့သန္တာန် ဖြစ်သော သင်္ခါရတို့သည်လည်း။ ဗဟိဒ္ဓါ ယေဝ၊ သူ့သန္တာန် ချိသာလျှင်။ ဝိယန္တိ၊ ကုန်ကုန်၏။ အဇ္ဈတ္တံ ဘာဝံ၊ မိမိသန္တာန်၏ အဖြစ်သို့။ န ဝစ္ဆန္တိ၊ မရောက်ကုန်။ ဣတိ၊ ဣသိ။ ဝယဌေနံ၊ ကုန်သော အနက်ကြောင့်။ အနိစ္စာ၊ မမြဲကုန်။ ဘယဌေနံ၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲကုန်၏။ အသာရဏဌေနံ၊ အလိုမကျသော အနက်ကြောင့်။ အနတ္တာ၊ အစိုးမရကုန်။ ဣတိ၊ ဣသိ။ သမ္မသတိ၊ သုံးသပ်၏။

သင်္ခါရတို့သည်။ သုခမာသိမ်မွေ့နှင့်ညွှန်ကုန်၏။ တေပိတိသိမ်မွေ့နှင့်ညွှန်
 ကုန်သော သင်္ခါရတို့သည်လည်း။ သုခမေယေဝသိမ်မွေ့နှင့်ညွှန်သည်ဖြစ်
 လျှင်။ ဘိယန္တိ၊ ကုန်ကုန်၏။ ဖြောင့်ကြာဘာဝံ၊ ရုန်းရင်းကြမ်းတမ်းသည်
 ၏အဖြစ်သို့။ နဂစ္ဆန္တိ၊ မရောက်ကုန်။ ဣတိ၊ ဤသို့။ ခယဋ္ဌေန၊ ကုန်သော
 အနက်ကြောင့်။ အနိစ္စာ၊ မမြဲကုန်။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်
 ကြောင့်။ ဒုက္ခာ၊ ဆင်းရဲကုန်၏။ အသာရဏဋ္ဌေန၊ အလိုမကျသောအနက်
 ကြောင့်။ အနတ္တာ၊ အစိုးမရကုန်။ ဣတိ၊ ဤသို့။ သမ္မသတိ၊ သုံးသပ်၏။

ဟိနဒုဏ်အားဖြင့် သင်္ခါရ၌ ထင်အောင်သုံးသပ်ပုံကား။

ယေဟိနာ သင်္ခါရတေပိ ဟိနယေဝ ဘိယန္တိ၊ န ပဏီတဘာဝံ ဂစ္ဆန္တိ ဟိ
 အနိစ္စာ ခယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေန။ ယေ ပဏီတ
 သင်္ခါရတေပိ ပဏီတေယေဝ ဘိယန္တိ၊ န ဟိနဘာဝံ ဂစ္ဆန္တိ ဟိ အနိစ္စာ ခ
 ဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေန ဟိ သမ္မသတိ။

ယေသင်္ခါရတ၊ အကြင်သင်္ခါရတို့သည်။ ဟိနာ၊ ယုတ်နိမ့်ကုန်၏။ တေ
 ပိတိယုတ်နိမ့်သော သင်္ခါရတို့သည်လည်း။ ဟိနယေဝ၊ ယုတ်နိမ့်သ
 ခြံသာလျှင်။ ဘိယန္တိ၊ ကုန်ကုန်၏။ ပဏီတဘာဝံ၊ ဖြင့်မြတ်သည်၏။ အ
 ဖြစ်သို့။ နဂစ္ဆန္တိ၊ မရောက်ကုန်။ ဣတိ၊ ဤသို့။ ခယဋ္ဌေန၊ ကုန်သောအ
 နက်ကြောင့်။ အနိစ္စာ၊ မမြဲကုန်။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်
 ကြောင့်။ ဒုက္ခာ၊ ဆင်းရဲကုန်၏။ အသာရဏဋ္ဌေန၊ အလိုမကျသောအနက်
 ကြောင့်။ အနတ္တာ၊ အစိုးမရကုန်။ ဣတိ၊ ဤသို့။ သမ္မသတိ၊ သုံးသပ်၏။
 ယေသင်္ခါရတ၊ အကြင်သင်္ခါရတို့သည်။ ပဏီတတ၊ ဖြင့်မြတ်ကုန်၏။ တေ
 ပိတိဖြင့်မြတ်ကုန်သော သင်္ခါရတို့သည်လည်း။ ပဏီတေယေဝ၊ ဖြင့်
 မြတ်သည်ခြံသာလျှင်။ ဘိယန္တိ၊ ကုန်ကုန်၏။ ဟိနဘာဝံ၊ ယုတ်နိမ့်သ
 ၏အဖြစ်သို့။ နဂစ္ဆန္တိ၊ မရောက်ကုန်။ ဣတိ၊ ဤသို့။ ခယဋ္ဌေန၊ ကုန်သော
 အနက်ကြောင့်။ အနိစ္စာ၊ မမြဲကုန်။ ဘယဋ္ဌေန၊ ကြောက်အပ်သောအ
 နက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲကုန်၏။ အသာရဏဋ္ဌေန၊ အလိုမကျသော
 အနက်ကြောင့်။ အနတ္တာ၊ အစိုးမရကုန်။ ဣတိ၊ ဤသို့။ သမ္မသတိ၊ သုံးသပ်
 ၏။

ဒူရေဒုဏ်အားဖြင့် သင်္ခါရ၌ ထင်အောင်သုံးသပ်ပုံကား။

ယေဒူရေသင်္ခါရတေပိ ဒူရေယေဝ ဘိယန္တိ၊ န သန္တိ ဂေဘာဝံ ဂစ္ဆန္တိ ဟိ
 အနိစ္စာ ခယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေန။ ယေ သန္တိ
 ဂေသင်္ခါရတေပိ သန္တိ ဂေယေဝ ဘိယန္တိ၊ န ဒူရေဘာဝံ ဂစ္ဆန္တိ ဟိ အနိ
 ခယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေန ဟိ သမ္မသတိ။

ယေသင်္ခါရတ၊ အကြင်သင်္ခါရတို့သည်။ ဒူရေဝေ၊ ကုန်၏။ တေပိ
 ထိုဝေ၊ ကုန်သော သင်္ခါရတို့သည်လည်း။ ဒူရေယေဝ၊ ဝေသည်ဖြစ်
 လျှင်။ ဘိယန္တိ၊ ကုန်ကုန်၏။ သန္တိဂေဘာဝံ၊ နီးသည်၏။ အဖြစ်သို့။ န
 ဂစ္ဆန္တိ၊ မရောက်ကုန်။ ဣတိ၊ ဤသို့။ ခယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။

အနိစ္စ၊ မမြဲကုန်။ ဘယဋ္ဌေန၊ ကြောက်အပ်သော အနက်ကြောင့်၊ ဒုက္ခ၊
 ဆင်းရဲကုန်၏။ အသာရဏဋ္ဌေန၊ အလိုမကျသော အနက်ကြောင့်၊ အ
 နုတ္တာ၊ အစိုးမရကုန်။ ဣတိ၊ ဤသို့။ သမ္မသတိ၊ သုံးသပ်၏။ ယေသင်္ခါရ၊
 အကြင်သင်္ခါရတို့သည်။ သန္တိဂေ၊ နှီးကုန်၏။ တေပိ၊ ထိုနှီးကုန်သော
 သင်္ခါရတို့သည်လည်း။ သန္တိဂေယေဝ၊ နှီးသည်၌သာလျှင်။ ဝိယန္တိ၊ ကုန်
 ကုန်၏။ ဒုရေဘာဝံ၊ ဝေးသည်၏အဖြစ်သို့။ နဂစ္ဆန္တိ၊ မရောက်ကုန်။
 ဣတိ၊ ဤသို့။ ခယဋ္ဌေန၊ ကုန်သော အနက်ကြောင့်၊ အနိစ္စ၊ မမြဲကုန်။ ဘ
 ယဋ္ဌေန၊ ကြောက်အပ်သော အနက်ကြောင့်၊ ဒုက္ခ၊ ဆင်းရဲကုန်၏။ အ
 သာရဏဋ္ဌေန၊ အလိုမကျသော အနက်ကြောင့်၊ အနုတ္တာ၊ အစိုးမရကုန်။
 ဣတိ၊ ဤသို့။ သမ္မသတိ၊ သုံးသပ်၏။

(အရပ်အားဖြင့်-၁၁-ပါး၊ တရပ်တရပ်၌၊ အနိစ္စ-ဒုက္ခ-အနုတ္တ
 အားဖြင့်-၁၁-ပါးသုံးပါး။)

အတိတတိတိအားဖြင့်၊ ဝိညာဏ်၌ ထင်အောင်သုံးသပ်ပုံကား။
 ယံအတိတံ၊ ဝိညာဏံ တံ အတိတေယေဝ ဝီဏံ၊ န ယိမံ ဘဝံ သမ္ပတ္တန္တိ အ
 နိစ္စံ ခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနုတ္တာ အသာရဏဋ္ဌေန။ ယံအနာဂတံ အ
 နိစ္စံ ဂုဏဝေနိဗ္ဗတ္တိ သာတိ၊ တမ္ပိ တတ္ထေဝ ဝိယိသတိ၊ န တတော ပရံဘ
 ဝံ ဂမိသတိတိ အနိစ္စံ ခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနုတ္တာ အသာရဏဋ္ဌ
 န။ ယံ ပစ္စုပ္ပန္တံ ဝိညာဏံ တမ္ပိ ဣဓေဝ ဝိယတိ၊ န ဣတော ဂစ္ဆတိတိ အ
 နိစ္စံ ခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနုတ္တာ အသာရဏဋ္ဌေနာတိ သမ္မသတိ။

ယံ ဝိညာဏံ၊ အကြင်ဝိညာဏ်သည်။ အတိတံ၊ အတိတ်ဖြစ်၏။
 တံ၊ ထိုအတိတ်ဖြစ်သော ဝိညာဏ်သည်။ အတိတေယေဝ၊ အတိတ်
 ဘဝ၌သာလျှင်။ ဝီဏံ၊ ကုန်ပြီ။ ဣမံဘဝံ၊ ယခုဘဝသို့။ န သမ္ပတ္တံ၊ မလာ
 မရောက်။ ဣတိ၊ ဤသို့။ ခယဋ္ဌေန၊ ကုန်သော အနက်ကြောင့်၊ အနိစ္စံ၊
 မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော အနက်ကြောင့်၊ ဒုက္ခံ၊ ဆင်းရဲ။
 အသာရဏဋ္ဌေန၊ အလိုမကျသော အနက်ကြောင့်၊ အနုတ္တာ၊ အစိုးမ
 ရ။ ဣတိ၊ ဤသို့။ သမ္မသတိ၊ သုံးသပ်၏။ အနာဂတံ၊ အနာဂတ်ဖြစ်
 သော။ ယံ ဝိညာဏံ၊ အကြင်ဝိညာဏ်သည်။ အနိစ္စံ ဂုဏဝေ၊ အခြားမဲ့
 ဘဝ၌၊ နိဗ္ဗတ္တိ သာတိ၊ ဖြစ်လတ်။ တမ္ပိ၊ ထိုအနာဂတ်ဖြစ်သော ဝိညာဏ်
 သည်လည်း။ တတ္ထေဝ၊ ထိုအခြားမဲ့ ဘဝ၌သာလျှင်။ ဝိယိသတိ၊ ကုန်လ
 တံ။ တတော၊ ထိုအခြားမဲ့ ဘဝမှ ပရံဘဝံ၊ နောက်ဘဝသို့။ န ဂမိသတိ၊
 မရောက်လတ်။ ဣတိ၊ ဤသို့။ ခယဋ္ဌေန၊ ကုန်သော အနက်ကြောင့်၊ ဒုက္ခံ၊
 အနိစ္စံ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သော အနက်ကြောင့်၊ အနုတ္တာ၊
 ဆင်းရဲ။ အသာရဏဋ္ဌေန၊ အလိုမကျသော အနက်ကြောင့်၊ အနုတ္တာ၊
 အစိုးမရ။ ဣတိ၊ ဤသို့။ သမ္မသတိ၊ သုံးသပ်၏။ ယံ ဝိညာဏံ၊ အကြင်
 ဝိညာဏ်သည်။ ပစ္စုပ္ပန္တံ၊ ပစ္စုပ္ပန်ဖြစ်၏။ တမ္ပိ၊ ထိုပစ္စုပ္ပန်ဖြစ်သော
 ဝိညာဏ်သည်လည်း။ ဣဓေဝ၊ ယခုဘဝ၌သာလျှင်။ ဝိယတိ၊ ကုန်၏။

ဣတော၊ ယသဘဝဗြဟ္မာပရံဘဝံ နောက်ဘဝသို့။ နဂစ္ဆတိ၊ မရောဇက်။
ဣတိ၊ ဣသို့။ ခယဋ္ဌေန၊ ကျန်သောအနက်ကြောင့်။ အနိစ္စံ၊ မမြဲ။ ဘယ
ဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊
အလိုမကျသောအနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဣသို့။
သမ္ဘသတိ၊ သုံးသပ်၏။

• အဇ္ဈတ္တဒုဏ်အားဖြင့်၊ ဝိညာဏ်၌ထင်အောင်သုံးသပ်ပုံကား
။ ယံအဇ္ဈတ္တံ ဝိညာဏံ တမ္မိ အဇ္ဈတ္တမေဝ ဝိယတိ၊ န ဗဟိဒ္ဓါဘာဝံ ဂစ္ဆတိ
တိတိ အနိစ္စံ ခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေန။ ယံ
ဗဟိဒ္ဓါ ဝိညာဏံ တမ္မိ ဗဟိဒ္ဓါယေဝ ဝိယတိ၊ န အဇ္ဈတ္တဘာဝံ ဂစ္ဆတိ
တိ အနိစ္စံ ခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေနာတိ သမ္ဘ
သတိ။

ယံဝိညာဏံ၊ အကြင်ဝိညာဏ်သည်။ အဇ္ဈတ္တံ၊ မိမိသန္တာန်ဖြစ်
၏။ တမ္မိ၊ ထိုမိမိသန္တာန်ဖြစ်သောဝိညာဏ်သည်လည်း။ အဇ္ဈတ္တမေ
ဝ၊ မိမိသန္တာန်၌သာလျှင်။ ဝိယတိ၊ ကျန်၏။ ဗဟိဒ္ဓါဘာဝံ၊ သူ့သန္တာန်
၏အဖြစ်သို့။ နဂစ္ဆတိ၊ မရောဇက်။ ဣတိ၊ ဣသို့။ ခယဋ္ဌေန၊ ကျန်သော
အနက်ကြောင့်။ အနိစ္စံ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်
ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊ အလိုမကျသောအနက်
ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဣသို့။ သမ္ဘသတိ၊ သုံးသပ်၏။
ယံဝိညာဏံ၊ အကြင်ဝိညာဏ်သည်။ ဗဟိဒ္ဓါ၊ သူ့သန္တာန်ဖြစ်၏။ တမ္မိ
ထိုသူ့သန္တာန်ဖြစ်သောဝိညာဏ်သည်လည်း။ ဗဟိဒ္ဓါယေဝ၊ သူ့သ
န္တာန်၌သာလျှင်။ ဝိယတိ၊ ကျန်၏။ အဇ္ဈတ္တဘာဝံ၊ မိမိသန္တာန်၏
ဖြစ်သို့။ နဂစ္ဆတိ၊ မရောဇက်။ ဣတိ၊ ဣသို့။ ခယဋ္ဌေန၊ ကျန်သော
အနက်ကြောင့်။ အနိစ္စံ၊ မမြဲ။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။
ဒုက္ခံ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊ အလိုမကျသောအနက်ကြောင့်။
အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဣသို့။ သမ္ဘသတိ၊ သုံးသပ်၏။

ဗြဠာဂီတဒုဏ်အားဖြင့်၊ ဝိညာဏ်၌ထင်အောင်သုံးသပ်ပုံ
ကား။ ယံဗြဠာဂီတံ ဝိညာဏံ တမ္မိ ဗြဠာဂီတေယေဝ ဝိယတိ
န သုဗ္ဗမဘာဝံ ဂစ္ဆတိတိ အနိစ္စံ ခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တာ
အသာရဏဋ္ဌေန။ ယံ သုဗ္ဗမံ ဝိညာဏံ တမ္မိ သုဗ္ဗမေယေဝ ဝိယတိ၊ န
ဗြဠာဂီတဘာဝံ ဂစ္ဆတိတိ အနိစ္စံ ခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တာ
အသာရဏဋ္ဌေနာတိ သမ္ဘသတိ။

ယံဝိညာဏံ၊ အကြင်ဝိညာဏ်သည်။ ဗြဠာဂီတံ၊ ရုန်းရင်းကြောင့်
တမ်း၏။ တမ္မိ၊ ထိုရုန်းရင်းကြမ်းတမ်းသောဝိညာဏ်သည်လည်း။
ဗြဠာဂီတေယေဝ၊ ရုန်းရင်းကြမ်းတမ်းသည့်၌သာလျှင်။ ဝိယတိ၊
ကျန်၏။ သုဗ္ဗမဘာဝံ၊ သိမ်မွေ့ နူးညံ့သည်၏အဖြစ်သို့။ နဂစ္ဆတိ၊
မရောဇက်။ ဣတိ၊ ဣသို့။ ခယဋ္ဌေန၊ ကျန်သောအနက်ကြောင့်။ အနိစ္စံ၊

ဖြေ။ ဘယဌေ့နု၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အ
 သာရဏဌေ့နု၊ အလို့မကျသော အနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။
 အတိ၊ ဣသိ။ သမ္မသတိ၊ သုံးသပ်၏။ ယံဝိညာဏံ၊ အကြင်ဝိညာဏ်
 သည်။ သုခမံ၊ သိမ်မွေ့ နိုးညံ့၏။ တမ္ဗိ၊ ထိုသိမ်မွေ့ နိုးညံ့သောဝိညာဏ်
 သည်လည်း။ သုခမေယေဝ၊ သိမ်မွေ့ နိုးညံ့သည် ခြံသာလျှင်။ ဝီယတိ၊
 ကုန်၏။ ဩဠာဂါကဘာဝံ၊ ရုန်းရင်းကြမ်းတမ်းသည် အဖြစ်သို့
 နဂစ္ဆတိ၊ မရောက်။ ဣတိ၊ ဣသိ။ ဝယဌေ့နု၊ ကုန်သော အနက်ကြောင့်။
 အနိစ္စံ၊ မဖြေ။ ဘယဌေ့နု၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခံ၊ ဆင်း
 ဆင်းရဲ။ အသာရဏဌေ့နု၊ အလို့မကျသော အနက်ကြောင့်။ အနတ္တာ၊
 အစိုးမရ။ ဣတိ၊ ဣသိ။ သမ္မသတိ၊ သုံးသပ်၏။

ဟီနဒုက္ခအားဖြင့်၊ ဝိညာဏ်ခြံထင်အောင်သုံးသပ်ပုံကား။

ယံ ဟီနံ ဝိညာဏံ တမ္ဗိ ဟီနေယေဝ ဝီယတိ၊ နပဏီတဘာဝံ ဂစ္ဆတိတိ
 အနိစ္စံ ဝယဌေ့နု ဒုက္ခံ ဘယဌေ့နု အနတ္တာ အသာရဏဌေ့နု။ ယံ ပဏီတံ ဝိ
 ညာဏံ တမ္ဗိ ပဏီတေယေဝ ဝီယတိ၊ နဟီနဘာဝံ ဂစ္ဆတိတိ အနိစ္စံ ဝယဌေ
 နု ဒုက္ခံ ဘယဌေ့နု အနတ္တာ အသာရဏဌေ့နုတိ သမ္မသတိ။

ယံ ဝိညာဏံ၊ အကြင်ဝိညာဏ်သည်။ ဟီနံ၊ ယုတ်နိမ်၏။ တမ္ဗိ၊ ထို
 ယုတ်နိမ်သော ဝိညာဏ်သည်လည်း။ ဟီနေယေဝ၊ ယုတ်နိမ်သည် ခြံ
 သာလျှင်။ ဝီယတိ၊ ကုန်၏။ ပဏီတဘာဝံ၊ မြင့်မြတ်သည် အဖြစ်
 သို့။ နဂစ္ဆတိ၊ မရောက်။ ဣတိ၊ ဣသိ။ ဝယဌေ့နု၊ ကုန်သော အနက်ကြောင့်။
 အနိစ္စံ၊ မဖြေ။ ဘယဌေ့နု၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခံ၊ ဆင်း
 ရဲ။ အသာရဏဌေ့နု၊ အလို့မကျသော အနက်ကြောင့်။ အနတ္တာ၊ အစိုး
 မရ။ ဣတိ၊ ဣသိ။ သမ္မသတိ၊ သုံးသပ်၏။ ယံ ဝိညာဏံ၊ အကြင်ဝိညာဏ်
 သည်။ ပဏီတံ၊ မြင့်မြတ်၏။ တမ္ဗိ၊ ထိုမြင့်မြတ်သော ဝိညာဏ်သည်
 လည်း။ ပဏီတေယေဝ၊ မြင့်မြတ်သည် ခြံသာလျှင်။ ဝီယတိ၊ ကုန်၏။
 ဟီနဘာဝံ၊ ယုတ်နိမ်သည် အဖြစ်သို့။ နဂစ္ဆတိ၊ မရောက်။ ဣတိ၊ ဣသိ။
 ဝယဌေ့နု၊ ကုန်သော အနက်ကြောင့်။ အနိစ္စံ၊ မဖြေ။ ဘယဌေ့နု၊ ကြောက်
 အပ်သော အနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အသာရဏဌေ့နု၊ အလို့မကျ
 သော အနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဣသိ။ သမ္မသတိ၊ သုံး
 သပ်၏။

ဒုရေဒုက္ခအားဖြင့်၊ ဝိညာဏ်ခြံထင်အောင်သုံးသပ်ပုံကား။

ယံ ဒုရေဝိညာဏံ တမ္ဗိ ဒုရေယေဝ ဝီယတိ၊ နသန္တိဂေဘာဝံ ဂစ္ဆတိတိ
 အနိစ္စံ ဝယဌေ့နု ဒုက္ခံ ဘယဌေ့နု အနတ္တာ အသာရဏဌေ့နု။ ယံ သန္တိဂေဝိ
 ညာဏံ တမ္ဗိ သန္တိဂေယေဝ ဝီယတိ၊ နဒုရေဘာဝံ ဂစ္ဆတိတိ အနိစ္စံ ဝယ
 ဌေ့နု ဒုက္ခံ ဘယဌေ့နု အနတ္တာ အသာရဏဌေ့နုတိ သမ္မသတိ။
 ယံ ဝိညာဏံ၊ အကြင်ဝိညာဏ်သည်။ ဒုရေဝေ၊ ဖြစ်၏။ တမ္ဗိ၊ ထိုဝေ
 သော ဝိညာဏ်သည်လည်း။ ဒုရေယေဝ၊ ဝေသည် ခြံသာလျှင်။ ဝီယတိ၊

ကုန်၏။ သန္တိကေဘာဝံနိး သည်၏အဖြစ်သို့။ နဂစ္ဆတိ။ မရေလက်။ ကုန်၏။
 ကျသို့။ ခယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စံ၊ မဖြူ။ ဘယဋ္ဌေန၊
 ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊ အသာ
 မကျသော အနက်ကြောင့်။ အနတ္တံ၊ အစိုးမရ။ ဣတိ၊ ဣသို့။ သမ္ပယုတ္တံ၊
 သုံးသပ်၏။ ယံဝိညာဏံ၊ အကြွင်းဝိညာဏံသည်။ သန္တိကေနိး၏။ တာ
 ထိုနိးသောဝိညာဏံသည်လည်း။ သန္တိကေယေဝ၊ နိးသည်၌သာလျှင်။
 ယတိ၊ ကုန်၏။ ဒုရေဘာဝံ၊ ဝေးသည်၏အဖြစ်သို့။ နဂစ္ဆတိ။ မရေလက်။
 ဣတိ၊ ဣသို့။ ခယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စံ၊ မဖြူ။ ဘယဋ္ဌေန၊
 နှု၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊
 အလို့မကျသောအနက်ကြောင့်။ အနတ္တံ၊ အစိုးမရ။ ဣတိ၊ ဣသို့။ သမ္ပ
 သတိ၊ သုံးသပ်၏။

ကျသို့ အရပ်အားဖြင့်၊ ၁-ပါး၊ ၁-ပါး၊ တရပ်တရပ်၌၊ အနိစ္စံ-
 အနတ္တံ-အားဖြင့်၊ ၃-ပါး၊ ၃-ပါး။

ရှု၍ ခြံထင်အောင်သုံးသပ်ပုံငါးပါး၊ ငါးပါး။ ဝေဒနာ ခြံထင်အောင်
 သုံးသပ်ပုံငါးပါး၊ ငါးပါး။ သညာ ခြံထင်အောင်သုံးသပ်ပုံငါးပါး၊ ငါးပါး။
 သင်္ခါရ ခြံထင်အောင်သုံးသပ်ပုံငါးပါး၊ ငါးပါး။ ဝိညာဏံ ခြံထင်အောင်
 သုံးသပ်ပုံငါးပါး၊ ငါးပါး။ «ထိုအတူ၊ ဒွါရ၊ အာရုံ၊ ဝိညာဏံ၊ ဖဿ၊ ဝေ
 ဒနာ၊ သညာ၊ စေတနာ၊ တဏှာ၊ ဝိတဏ်၊ ဝိစာရ၊ ဓာတ်၊ ကသိုဏ်၊ ကော
 သ၊ အာယတန၊ ဓာတ်၊ ဣန္ဒြိယ၊ ဓာတ်၊ ဘဝ၊ ချာန်၊ အပ္ပမညာ၊ သမာပတ်
 ပဋိစ္စသမုပ္ပါဒ်အင်္ဂါ၊ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏံ၊ နာမ်ရုပ်၊ သဗ္ဗာယတန၊
 ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ- ခြံထင်အောင်သုံးသပ်ပုံ
 ငါးပါးငါးပါး-တို့ တွင်။

အတိတတိကအားဖြင့်၊ ဇာတိခြံထင်အောင်သုံးသပ်ပုံကား။

ယာ အတိတာ ဇာတိ သာ အတိတေယေဝ ဝိဇာနာ၊ န ယိမံ ဘဝံ သမ္ပတ္တာ
 အနိစ္စာ ခယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေန။ ယာ အနတ္တံ
 အနိစ္စရဘဝေ နိဗ္ဗတ္တိံ သတိ သာပိ တတ္ထေဝ ဝိယိဿတိ၊ န တတော
 ဝံ ဂမိဿတိတိ အနိစ္စာ ခယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေန
 န။ ယာ ပစ္စုပ္ပန္နာ ဇာတိ သာပိ ဣဓေဝ ဝိယတိ၊ န ဣတော ဝစ္ဆတိတိ အနိ
 ခယဋ္ဌေန ဒုက္ခာ ဘယဋ္ဌေန အနတ္တာ အသာရဏဋ္ဌေန နာတိ သမ္ပသတိ။
 ယာ ဇာတိ၊ အကြွင်းဇာတိသည်။ အတိတာ၊ အတိတ်ဖြစ်၏။ သာ
 ထိုအတိတ်ဖြစ်သော ဇာတိသည်။ အတိတေယေဝ၊ အတိတ်ဘဝ၌သာ
 လျှင်။ ဝိဇာနာ၊ ကုန်ဖြူ။ ဣမံ ဘဝံ၊ ယခုဘဝသို့။ န သမ္ပတ္တာ၊ မလာမရေ
 ဣတိ၊ ဣသို့။ ခယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စာ၊ မဖြူ။ ဘယ
 နှု၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊
 အလို့မကျသောအနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဣသို့။ သမ္ပ
 သတိ၊ သုံးသပ်၏။ အနာဂတာ၊ အနာဂတ်ဖြစ်သော။ ယာ ဇာတိ၊ အ

ရာတိသညာ။ အနန္တဂုဏဝေ၊ အခြားမဲ့ဘဝ၌ နိဗ္ဗတ္တိဿတိ၊ ဖြစ်လတ်။
 ဘဝ၌သာလျှင်။ ဘိယိဿတိ၊ ကုန်လတ်။ တတ္ထေဝ၊ ထိုအခြားမဲ့
 မရဲဘဝံ၊ နောက်ဘဝသို့။ နဂမိဿတိ၊ မရောက်လတ်။ ဣတိ၊ ဤသို့။ ခယ
 သော အနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အသာရဏဌေန၊ အလိုမကျသော အ
 နက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဤသို့။ သမ္ဗသတိ၊ သုံးသပ်၏။
 ပုန်ဖြစ်သော ရာတိသညာလည်း။ ဣဇေဝ၊ ယခုမဂ္ဂဗ္ဗန်ဘဝ၌သာလျှင်။ ဘိယ
 တိ၊ ကုန်၏။ ဣတော၊ ယခုဘဝမှ။ ပရံဘဝံ၊ နောက်ဘဝသို့။ နဂစ္ဆတိ၊ မရောက်
 ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။ အသာရဏဌေန၊ အလို
 မကျသော အနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣတိ၊ ဤသို့။ သမ္ဗသတိ၊ သုံး
 သပ်၏။

ဤသို့သုံးသပ်သော ကာလ၊ အဝိတ်ဘဝ၌ ဥဒယ၊ အနာဂတ်ဘဝ၌
 ဥဒယ၊ ပစ္စုပ္ပန်ဘဝ၌ ဥဒယ၊ အကြင်အခါကာလ၊ ဥဒယ၊ ထင်၏။ ထိုအခါ
 ကာလ။ ဣရမရဏ၌ ထင်အောင်သုံးသပ်ပုံ ငါးပါးတို့တွင်။

အဝိတ်တိကံအားဖြင့်၊ ဣရမရဏ၌ ထင်အောင်သုံးသပ်ပုံ ကား။
 ယံအဝိတ်ံ ဣရမရဏံ တံ အဝိတေယေဝ ဘိဏံ၊ န ယိမံဘဝံ သမ္မတ္တန္တိ
 အနိစ္စံ ခယဌေန ဒုက္ခံ ဘယဌေန အနတ္တာ အသာရဏဌေန၊ ယံအနာဂတံ
 အနန္တဂုဏဝေ နိဗ္ဗတ္တိဿတိ၊ ဘမ္ဗိ တတ္ထေဝ ဘိယိဿတိ၊ န တတော ပရံ
 ဘဝံ ဂမိဿတိ တိ အနိစ္စံ ခယဌေန ဒုက္ခံ ဘယဌေန အနတ္တာ အသာရဏ
 ဌေန၊ ယံ ပစ္စုပ္ပန္တံ ဣရမရဏံ တမ္ဗိ ဣဇေဝ ဘိယတိ၊ န ဣတော ဂစ္ဆတိ
 တိ အနိစ္စံ ခယဌေန ဒုက္ခံ ဘယဌေန အနတ္တာ အသာရဏဌေနာတိ သမ္ဗ
 သတိ။

ယံ ဣရမရဏံ၊ အကြင်ဣရမရဏသည်။ အဝိတ်ံ၊ အဝိတ်ဖြစ်၏။
 တံ၊ ထိုအဝိတ် ဖြစ်သော ဣရမရဏသည်။ အဝိတေယေဝ၊ အဝိတ်
 ဘဝ၌သာလျှင်။ ဘိဏံ၊ ကုန်ပြီ။ ဣမံဘဝံ၊ ယခုဘဝသို့။ န သမ္မတ္တံ၊ မလိ
 မရောက်။ ဣတိ၊ ဤသို့။ ခယဌေန၊ ကုန်သော အနက်ကြောင့်။ အနိစ္စံ၊
 မမြဲ။ ဘယဌေန၊ ကြောက်အပ်သော အနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အ
 သာရဏဌေန၊ အလိုမကျသော အနက်ကြောင့်။ အနတ္တာ၊ အစိုးမရ။ ဣ
 တိ၊ ဤသို့။ သမ္ဗသတိ၊ သုံးသပ်၏။ အနာဂတံ၊ အနာဂတ်ဖြစ်သော။ ယံ ဣ
 ရမရဏံ၊ အကြင်ဣရမရဏသည်။ အနန္တဂုဏဝေ၊ အခြားမဲ့ဘဝ၌။
 နိဗ္ဗတ္တိဿတိ၊ ဖြစ်လတ်။ တတ္ထေဝ၊ ထိုအနာဂတ်ဖြစ်သော ဣရမရဏသည်
 လည်း။ တတ္ထေဝ၊ ထိုအခြားမဲ့ဘဝမှ။ ပရံဘဝံ၊ နောက်ဘဝသို့။ နဂမိဿတိ၊ မ
 ရောက်။ ထိုအခြားမဲ့ဘဝမှ။

ရော့ကလံးဝံ။ ကုတိ၊ ကျိသို့။ ဝယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စ
မဇ္ဈိ။ ဘယဋ္ဌေန၊ ကြောက်အပ်သောအနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အ
သာရဏဋ္ဌေန၊ အလှိုမကျသောအနက်ကြောင့်။ အနတ္တံ၊ အစိုးမရ။ က
တိ၊ ကျိသို့။ သမ္မသတိ၊ သုံးသပ်၏။ ယံ၊ ဝေရမရဏံ၊ အကြင်ဝေရမရဏ
သည်။ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်ဖြစ်၏။ တမ္ပိ၊ ထိုပစ္စုပ္ပန်ဖြစ်သော ဝေရမရဏ
သည်လည်း။ ကုဓေဝ၊ ယခုဘဝ၌သာလျှင်။ ဒီယတိ၊ ကုန်၏။ ကုတော
ယခုဘဝ၌။ ပရံ၊ ဝံ၊ နောက်ဘဝသို့။ နဂစ္ဆတိ၊ မရောက်။ ကုတိ၊ ကျိသို့
ဝယဋ္ဌေန၊ ကုန်သောအနက်ကြောင့်။ အနိစ္စံ၊ မဇ္ဈိ။ ဘယဋ္ဌေန၊ ကြောက်အ
သောအနက်ကြောင့်။ ဒုက္ခံ၊ ဆင်းရဲ။ အသာရဏဋ္ဌေန၊ အလှိုမကျသော
အနက်ကြောင့်။ အနတ္တံ၊ အစိုးမရ။ ကုတိ၊ ကျိသို့။ သမ္မသတိ၊ သုံးသပ်
ကျိသို့သုံးသပ်သောကာလ၊ အတိတ်ဘဝ၌ ဝယ၊ အနာဂတ်ဘဝ
ဝယ၊ ပစ္စုပ္ပန်ဘဝ၌ ဝယ၊ အကြင်အခါကာလ၊ ၃-ဌာနထင်၏။ ထိုအခါ
ကာလ၊ ဖြစ်သောသဘောကို- ၃-ယ-ဟု၊ ပျက်သောသဘောကို- ဝယ
ဟု၊ ရှုနည်းကိုပြသော နယဝိပဿနာနှင့် ဖြည့်စုံ၏။ ဖြစ်သောသဘော
၃-ယ-ဟု၊ ပျက်သောသဘောကို- ဝယ-ဟု၊ ရှုသဖြင့်၊ ၃-ယ-ဝယ
ထင်၏။ ကျိသို့၊ ၃-ယ-ဝယထင်သောကာလမှစ၍၊ ယခုဘဝဖြစ်စေ၊ ရှေးဘ
ဝဖြစ်စေ၊ နောင်ဘဝဖြစ်စေ၊ အကျိုးနှင့်ဖြည့်စုံသောကာလ၊ ဘဝကို၊ ပဋိ
သန္ဓေက-ခုတိ ကျအောင်၊ ဝိပါကဝိညာဏ်ဌာန၊ ဇောဝိညာဏ်ဌာနအားဖြင့်
၂-ပါး။ ။ ထို-၂-ပါးတို့တွင်၊ ဝိပါကဝိညာဏ်ဌာန၊ စိတ္တက္ခဏတိုင်း၊
စိတ္တက္ခဏတိုင်း၊ ရှေးအကြောင်း-၅-ပါးနှင့်၊ ယခုအကျိုး-၅-ပါး၊ ပေါင်း
ဆုံကြသောဌာန၊ အင်္ဂါ-၁၀-ပါး။ ယခုအကျိုး-၅-ပါး၊ ၎င်းဖြစ်သောခဏ-
ဇာတိဌာန-အင်္ဂါ-တပါး၊ ပျက်သောခဏ-ဝေရမရဏဌာန-အင်္ဂါ-တပါး။
သို့အားဖြင့်လည်း၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ-၃-ပါး။ ဇောဝိညာဏ်ဌာန၊ စိတ္တ
က္ခဏတိုင်း၊ စိတ္တက္ခဏတိုင်း၊ ယခုအကြောင်း-၅-ပါးနှင့်၊ နောင်အကျိုး-၅-ပါး
ပေါင်းဆုံကြသောဌာန-အင်္ဂါ-၁၀-ပါး၊ နောင်အကျိုး-၅-ပါး၊ ၎င်းဖြစ်
ခဏ-ဇာတိဌာန အင်္ဂါ-တပါး၊ ပျက်သောခဏ-ဝေရမရဏဌာန အင်္ဂါ-
ကျိသို့အားဖြင့်လည်း၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ-၃-ပါး။ ထို-၃-ပါး၊ ၃-ပါး
ဌာနတို့တွင်၊ ဝေရမရဏဌာနသည်၊ ပျက်သဟု-ရှုအပ်သောကြောင့်
ဝယ မည်၏။ ထိုဝယ သည်လည်း၊ ခဏဝယ၊ အကြောင်းဝယအားဖြင့်
၂-ပါး။ ထို-၂-ပါးတို့တွင်၊ ခဏဝယကို-ပျက်သဟု ရှုသော ၃-ယဗ္ဗ
ဉာဏ်ဖြင့်၊ ဝေရဏဒုက္ခထင်၏။ အာဒိနဝဉာဏ်ဖြင့်-ဘယဒုက္ခထင်
အနုလောမဉာဏ်ဖြင့်-သစ္စတမ ပလိဗောဓဒုက္ခထင်၏။ ကျိသို့ပျက်
သောခဏခဏ၊ အကြောင်းဟူသမျှ၊ အကျိုးပေးခွင့်မရဖြစ်ခွင့်မရ
တပေါင်းတည်းပျက်ကြခြင်းကြောင့်၊ အကြောင်းဝယကို-ပျက်
ဟု ရှုသော- ၃-ယဗ္ဗဉာဏ်ဖြင့်၊ အနုပ္ပါဒ်နိရောဓသစ္စာထင်၏။
အာဒိနဝဉာဏ်ဖြင့်၊ သန္တိယဒ်နိရောဓသစ္စာထင်၏။ ဂေါတြာဉာဏ်

ဖြင့်၊ သိသင်္ခါရနိရောဓသစ္စာထင်၏။ မဂ်ဉာဏ်ဖြင့်၊ သန္တိကာတဗ္ဗနိရောဓသစ္စာထင်၏။
 "ဤသို့ ရှုပုံ၊ ထင်ပုံ၊ အလုံးစုံကို ပေါင်းချုံးရုံးစု၍ အတိတ်အောင်၊ တခုတချဲ့သော စိတ္တက္ခဏ၏၊ ဖြစ်သောခဏ ဇာတိကို အကြောင်းပြု၍ ပျက်သောခဏ-ဇရာမရဏအထိ၊ သန္တတိ-သမုဟ-ကိစ္စ-အာရမ္မဏ၊ ယခု အစိုင်အခဲ၊ ပျိုကြွေ၍ တသဲသဲ-တရုတ်ရုတ်၊ တမုဟုတ်ဖြူမလစ်။
 ဖြစ်သောသဘောကို-ဥဒယ-ဟု၊ ပျက်သောသဘောကို-ဝယ-ဟု၊ ရှုနည်းကို ပြသောနယဝိပဿနာဖြင့်၊ အစုအစုဖြူ၍ သုံးသပ်သော-ကလာပသမ္ဘသနဉာဏ်၊ အပျက်ကို သုံးသပ်ဟန်ကား။"

ဇာတိပစ္စယာ ဇရာမရဏံ၊ အသတိ ဇာတိယာ နုတ္တိ ဇရာမရဏန္တိ သံဝိပိတ္တာ ဝဝတ္ထာနေ ပညာသမ္ဘသနေ ဉာဏံ။
 "အတိတဗ္ဗိ အန္တိနံ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ အသတိ ဇာတိယာ နုတ္တိ ဇရာမရဏန္တိ သံဝိပိတ္တာ ဝဝတ္ထာနေ ပညာသမ္ဘသနေ ဉာဏံ။"

ဇာတိပစ္စယာ၊ ဖြစ်ခြင်းကြောင့်၊ ဇရာမရဏံ၊ အိုသဖြင့် ပျက်၊ သေသဖြင့် ပျက်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဇာတိယာ၊ ဖြစ်ခြင်းသည်။ အသတိ၊ မရှိသော်၊ ဇရာမရဏံ၊ အိုသဖြင့် ပျက်-သေသဖြင့် ပျက်ခြင်းသည်။ နုတ္တိ၊ မရှိ။ ဇတိ၊ ဤသို့။ သံဝိပိတ္တာ၊ ပေါင်းချုံးရုံးစု၍ ဝဝတ္ထာနေ ပညာ၊ ပိုင်းခြားသောပညာသည်။ သမ္ဘသနေ ဉာဏံ၊ သမ္ဘသန ဉာဏ်မည်၏။
 အတိတဗ္ဗိ အန္တိနံ၊ အတိတ်ကာလဘဝ၌ ၎င်း၊ အနာဂတဗ္ဗိ အန္တိနံ၊ အနာဂတ်ကာလဘဝ၌ ၎င်း၊ ဇာတိပစ္စယာ၊ ဖြစ်ခြင်းကြောင့်၊ ဇရာမရဏံ၊ အိုသဖြင့် ပျက်၊ သေသဖြင့် ပျက်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဇာတိယာ၊ ဖြစ်ခြင်းသည်။ အသတိ၊ မရှိသော်၊ ဇရာမရဏံ၊ အိုသဖြင့် ပျက်၊ သေသဖြင့် ပျက်ခြင်းသည်။ နုတ္တိ၊ မရှိ။ ဇတိ၊ ဤသို့။ သံဝိပိတ္တာ၊ ပေါင်းချုံးရုံးစု၍ ဝဝတ္ထာနေ ပညာ၊ ပိုင်းခြားသောပညာသည်။ သမ္ဘသနေ ဉာဏံ၊ သမ္ဘသန ဉာဏ်မည်၏။"

ဇာတိသဟု ဖြစ်သဟု- ရှုအပ်သောကြောင့်၊ ဥဒယ-မည်၏။ ထိုဥဒယံသည်လည်း၊ ခဏ ဥဒယ၊ အကြောင်း ဥဒယအားဖြင့်-၂-ပါး၊ ထို-၂-ပါးတို့တွင်၊ ခဏ ဥဒယကို၊ ဖြစ်သဟု ရှုသော ဥဒယဗ္ဗယဉာဏ်ဖြင့်၊ ဇာတိဒုက္ခထင်၏။ ဤသို့၊ ဖြစ်သောခဏခဏ၊ အကြောင်း ဟူသမျှ၊ အကျိုးပေးခွင့်ရ ဖြစ်ခွင့်ရ၊ တပေါင်းတည်းပေါင်းဆုံ၍ ကျခြင်းကြောင့်၊ အကြောင်း ဥဒယကို ဖြစ်သဟု ရှုသော ဥဒယဗ္ဗယဉာဏ်ဖြင့်၊ သမုဒယသစ္စာထင်၏။ ဤသို့၊ ရှုပုံ၊ ထင်ပုံ၊ အလုံးစုံကို ပေါင်းချုံးရုံးစု၍ အတိတ်-အနာဂတ်၊ ပစ္စုပ္ပန်၊ ဥ-တန်သော ကာလ-ဘဝဘဝ၊ ပဋိသန္ဓေက-စုတိကျအောင်၊ တခုတချဲ့သော စိတ္တက္ခဏ၏၊ ဖြစ်သောခဏ-ဘဝကို အကြောင်းပြု၍ ဖြစ်သောခဏ-ဇာတိအထိ၊ သန္တတိ၊ သမုဟ၊ ကိစ္စ၊ အာရမ္မဏ၊ ယခု အစိုင်အခဲ၊ ပျိုကြွေ၍ တသဲသဲ၊ တရုတ်ရုတ်၊ တမုဟုတ်ဖြူမလစ်။ ဖြစ်သောသဘောကို-ဥဒယ-ဟု၊ ပျက်သောသဘောကို-ဝယ-ဟု၊ ရှုပုံ၊ ထင်ပုံ၊ အလုံးစုံကို ပေါင်းချုံးရုံးစု၍ အတိတ်အောင်၊ တခုတချဲ့သော စိတ္တက္ခဏ၏၊ ဖြစ်သောခဏ ဇာတိကို အကြောင်းပြု၍ ပျက်သောခဏ-ဇရာမရဏအထိ၊ သန္တတိ-သမုဟ-ကိစ္စ-အာရမ္မဏ၊ ယခု အစိုင်အခဲ၊ ပျိုကြွေ၍ တသဲသဲ-တရုတ်ရုတ်၊ တမုဟုတ်ဖြူမလစ်။ ဖြစ်သောသဘောကို-ဥဒယ-ဟု၊ ပျက်သောသဘောကို-ဝယ-ဟု၊ ရှုနည်းကို ပြသောနယဝိပဿနာဖြင့်၊ အစုအစုဖြူ၍ သုံးသပ်သော-ကလာပသမ္ဘသနဉာဏ်၊ အပျက်ကို သုံးသပ်ဟန်ကား။"

ဝယ-ဟု၊ ရှုနည်းကိုဖြသော-နယဝိပဿနာဖြင့်အစုအစုဖြဖြသုံးသပ်သော
ကလာပသမ္ဘသနဉာဏ်အဖြစ်ကိုသုံးသပ်ဟန်ကား။ ။

ဘဝပစ္စယာဇာတိ၊ အသတိဘဝေနတ္ထိ ဇာတိတိသံသိပိတ္တာဝဝတ္ထာနေ
ပညာသမ္ဘသနေဉာဏ်။ ။ အတိတမ္ဗိအန္ဓိနံ အနာဂတမ္ဗိအန္ဓိနံ ဘဝပစ္စယ
ဇာတိ၊ အသတိဘဝေနတ္ထိ ဇာတိတိသံသိပိတ္တာဝဝတ္ထာနေ ပညာသမ္ဘသနေ
ဉာဏ်။ ။

ဘဝပစ္စယာ၊ ဖြုခြင်းကြောင့်။ ဇာတိ၊ ဖြစ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။
ဘဝေါ၊ ဖြုခြင်းသည်။ အသတိ၊ မရှိသော။ ဇာတိ၊ ဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိ။
ဇူတိ၊ ဣသိ။ သံသိပိတ္တာ၊ ပေါင်းချုံးရုံးစု၍။ ဝဝတ္ထာနေပညာ၊ ဗိုင်းခြားသော
ပညာသည်။ သမ္ဘသနေဉာဏ်၊ သမ္ဘသနဉာဏ်မည်၏။ ။ အတိတမ္ဗိအန္ဓိနံ
အတိတ်ကာလဘဝဌ်၎င်း။ အနာဂတမ္ဗိအန္ဓိနံ၊ အနာဂတ်ကာလဘဝဌ်၎င်း။
ဘဝပစ္စယာ၊ ဖြုခြင်းကြောင့်။ ဇာတိ၊ ဖြစ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဘ
ဝေါ၊ ဖြုခြင်းသည်။ အသတိ၊ မရှိသော။ ဇာတိ၊ ဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဇူ
တိ၊ ဣသိ။ သံသိပိတ္တာ၊ ပေါင်းချုံးရုံးစု၍။ ဝဝတ္ထာနေပညာ၊ ဗိုင်းခြားသော
ပညာသည်။ သမ္ဘသနေဉာဏ်၊ သမ္ဘသနဉာဏ်မည်၏။ ။

ဘဝသညာအကြောင်း ဥဒယ-ဟု၊ ရှုအပ်သောကြောင့်၊ ဥဒယ-မည်၏
ထိုဥဒယသည်လည်း၊ ခဏဥဒယ၊ အကြောင်း ဥဒယ အားဖြင့်-၂-ပါး၊ ထို-၂-
ပါးတို့တွင်၊ ခဏဥဒယကို ဖြစ်သဟု-ရှုသော ဥဒယဗ္ဗယဉာဏ်ဖြင့်၊ ဇာတိ
ဒုက္ခထင်၏။ ဣသိ- ဖြစ်သော ခဏခဏ၊ အကြောင်းဟူသမျှ၊ အကျိုးပေး
ခွင့်ရ၊ ဖြစ်ခွင့်ရ၊ တပေါင်းတည်း ပေါင်းဆုံ၍ ကျခြင်းကြောင့်၊ အကြောင်း
ဥဒယကို ဖြစ်သဟု-ရှုသော ဥဒယဗ္ဗယဉာဏ်ဖြင့်၊ သမုဒယသစ္စာထင်၏။
ဣသိ ရှုပုံ၊ ထင်ပုံ၊ အလုံးစုံကို၊ ပေါင်းချုံးရုံးစု၍၊ အတိတ်-အနာဂတ်-ပစ္စုပ္ပန်
၃-တန်သော ကာလ-ဘဝဘဝ၊ ပဋိသန္ဓေက-စုတိကျအောင်၊ တစုတစုသော
စိတ္တက္ခဏ၏ စွဲလန်းသောခဏ၊ ဥပါဒါန်ကို အကြောင်း ဖြု၍၊ ဖြုသောခဏ
ဘဝအထိ၊ သန္တတိ၊ သမူဟ၊ ကိစ္စ၊ အာရမ္မဏ၊ ယနအစိုဇ်အခဲ၊ ပျိုကွဲ၍၊
တသဲသဲ တရုတ်ရုတ်၊ တမူဟုတ်မှ မလစ်၊ ဖြစ်သောသဘောကို-ဥဒယ-
ဟု၊ ပျက်သောသဘောကို-ဝယ-ဟု၊ ရှုနည်းကိုဖြသော နယဝိပဿနာ
ဖြင့်၊ အစုအစုဖြဖြ သုံးသပ်သော ကလာပသမ္ဘသနဉာဏ်အဖြစ်ကိုသုံး
သပ်ဟန်ကား။ ။

ဥပါဒါနပစ္စယာဘဝေါ၊ အိုတိဥပါဒါနေနတ္ထိဘဝေါတိ သံသိပိတ္တာ
ဝဝတ္ထာနေပညာ သမ္ဘသနေဉာဏ်။ ။ အတိတမ္ဗိအန္ဓိနံ အနာဂတမ္ဗိ
အန္ဓိနံ၊ ဥပါဒါနပစ္စယာဘဝေါ၊ အသတိဥပါဒါနေနတ္ထိဘဝေါတိ သံသိပိ
တ္တာဝဝတ္ထာနေပညာ သမ္ဘသနေဉာဏ်။ ။

ဥပါဒါနပစ္စယာ၊ စွဲလန်းခြင်းကြောင့်။ ဘဝေါ၊ ဖြုခြင်းသည်။ ဟောတိ၊
ဖြစ်၏။ ဥပါဒါနေ၊ စွဲလန်းခြင်းသည်။ အသတိ၊ မရှိသော။ ဘဝေါ၊ ဖြုခြင်း
သည်။ နတ္ထိ၊ မရှိ။ ဇူတိ၊ ဣသိ။ သံသိပိတ္တာ၊ ပေါင်းချုံးရုံးစု၍။ ဝဝတ္ထာနေပညာ

ဟိုင်းခြားသောပညာသည်။ သန္ဓေသနေဉာဏ်။ သန္ဓေသနဉာဏ်မည်၏။
 အတိတမ္ဗိအန္ဓါနံ၊ အတိတ်ကာလဘဝ၌၎င်း။ အနာဂတမ္ဗိအန္ဓါနံ၊ အနာဂတ်
 ကာလဘဝ၌၎င်း။ ဥပါဒါနပစ္စယာ၊ စွဲလန်းခြင်းကြောင့်။ ဘဝေါ၊ ပြုခြင်း
 သည်။ ဟောတိ၊ ဖြစ်၏။ ဥပါဒါနေ၊ စွဲလန်းခြင်းသည်။ အသတိ၊ မရှိသော။
 ဘဝေါ၊ ပြုခြင်းသည်။ နိစ္ဆိ၊ မရှိ။ ဣတိ၊ ဤသို့။ သံခိပိတ္တာ၊ ပေါင်းချုံးရုံးစု၍။
 ဝဝတ္ထာနေပညာ၊ ဟိုင်းခြားသောပညာသည်။ သန္ဓေသနေဉာဏ်။ သန္ဓေသန

ဥပါဒါနံသည် အကြောင်း ဥဒယ-ဟု၊ ရှုအပ်သောကြောင့် ဥဒယ-
 မည်၏။ ထိုဥဒယသည်လည်း၊ ခဏဥဒယ၊ အကြောင်းဥဒယ-အားဖြင့်-ပါ။
 ထို-ပါးတို့တွင်၊ ခဏဥဒယကို ဖြစ်သဟု-ရှုသော ဥဒယဗ္ဗယဉာဏ်ဖြင့်၊
 နာတိဒုက္ခထင်၏။ ဤသို့၊ ဖြစ်သောခဏခဏ၊ အကြောင်းဟူသမျှ၊ အကျိုး
 ပေးခွင့်ရ၊ ဖြစ်ခွင့်ရ။ တပေါင်းတည်းပေါင်းဆုံ၍ကျခြင်းကြောင့်၊ အ
 ကြောင်းဥဒယကို ဖြစ်သဟု-ရှုသော ဥဒယဗ္ဗယဉာဏ်ဖြင့်၊ သန္ဓေသ
 သစ္စာထင်၏။ ဤသို့၊ ရှုပုံ၊ ထင်ပုံ၊ အလုံးစုံကို၊ ပေါင်းချုံးရုံးစု၍၊ အတိတ်-
 အနာဂတ်-ပစ္စုပ္ပန်၊ ၃-တန်သောကာလ-ဘဝဘဝ၊ ပဋိသန္ဓေက-စုတိကျ
 အောင်တခုတခုသောစိတ္တက္ခဏ၏၊ တပ်မက်သောခဏ၊ တဏှာကို အ
 ကြောင်းပြု၍၊ စွဲလန်းသောခဏ-ဥပါဒါနံအထိ၊ သန္တတိ၊ သမုဟ၊ ကိစ္စ၊ အာ
 ရမ္မဏ၊ ယနအစိုင်အခဲ၊ ပျိုကွဲ၍၊ တသဲသဲ တရုတ်ရုတ်၊ တမဟုတ်မှ
 မလစ်၊ ဖြစ်သောသဘောကို-ဥဒယ-ဟု၊ ပျက်သောသဘောကို-ဝယ-
 ဟု၊ ရှုနုနုညးကိုပြသော နယဝိပဿနာဖြင့်၊ အစုအစုဖြေ၍သုံးသပ်
 သော ကလာပသန္ဓေသနဉာဏ်၊ အဖြစ်ကိုသုံးသပ်ဟန်ကား။

တဏှာပစ္စယာ ဥပါဒါနံ၊ အသတိ တဏှာယနိစ္ဆိ ဥပါဒါနံနိ သံခိပိတ္တာ
 ဝဝတ္ထာနေပညာ သန္ဓေသနေဉာဏ်။ အတိတမ္ဗိအန္ဓါနံ အနာဂတမ္ဗိအန္ဓါနံ
 တဏှာပစ္စယာ ဥပါဒါနံ၊ အသတိ တဏှာယနိစ္ဆိ ဥပါဒါနံနိ သံခိပိတ္တာ ဝ
 ဝတ္ထာနေပညာ သန္ဓေသနေဉာဏ်။

တဏှာပစ္စယာ၊ တပ်မက်ခြင်းကြောင့်။ ဥပါဒါနံ၊ စွဲလန်းခြင်းသည်။
 ဟောတိ၊ ဖြစ်၏။ တဏှာယ၊ တပ်မက်ခြင်းသည်။ အသတိ၊ မရှိသော။ ဥပါ
 ဒါနံ၊ စွဲလန်းခြင်းသည်။ နိစ္ဆိ၊ မရှိ။ ဣတိ၊ ဤသို့။ သံခိပိတ္တာ၊ ပေါင်းချုံးရုံးစု၍။
 ဝဝတ္ထာနေပညာ၊ ဟိုင်းခြားသောပညာသည်။ သန္ဓေသနေဉာဏ်။ သန္ဓေသန
 ဉာဏ်မည်၏။ အတိတမ္ဗိအန္ဓါနံ၊ အတိတ်ကာလဘဝ၌၎င်း။ အနာဂတမ္ဗိ
 အန္ဓါနံ၊ အနာဂတ်ကာလဘဝ၌၎င်း။ တဏှာပစ္စယာ၊ တပ်မက်ခြင်း
 ဥပါဒါနံ၊ စွဲလန်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တဏှာယ၊ တပ်မက်ခြင်း
 သည်။ အသတိ၊ မရှိသော။ ဥပါဒါနံ၊ စွဲလန်းခြင်းသည်။ နိစ္ဆိ၊ မရှိ။ ဣတိ၊ ဤ
 သို့။ သံခိပိတ္တာ၊ ပေါင်းချုံးရုံးစု၍။ ဝဝတ္ထာနေပညာ၊ ဟိုင်းခြားသောပညာ
 သည်။ သန္ဓေသနေဉာဏ်။ သန္ဓေသနဉာဏ်မည်၏။
 တဏှာသည် အကြောင်း ဥဒယဟု-ရှုအပ်သောကြောင့် ဥဒယ-မည်

အါထိုဥဒယသည့်လည်း၊ ခဏ ဥဒယ၊ အကြောင်း ဥဒယ အားဖြင့်-ပါ။
 ထို-ပါးတို့တွင်၊ ခဏ ဥဒယကို-ဖြစ်သဟု ရှုသော ဥဒယဗ္ဗယဉာဏ်ဖြင့်
 ဇာတိဒုက္ခထင်၏၊ ဤသို့ ဖြစ်သော ခဏ ခဏ၊ အကြောင်း ဟူသမျှ၊ အကြောင်း
 ပေးခွင့်ရ၊ ဖြစ်ခွင့်ရ၊ တပေါင်းတည်း ပေါင်းဆုံ၍ ကျခြင်း ကြောင့်၊ အကြောင်း
 ဥဒယ ကို-ဖြစ်သဟု ရှုသော ဥဒယဗ္ဗယ ဉာဏ်ဖြင့်၊ သမုဒယ သစ္စာထင်ဖြင့်
 ဤသို့ ရှုပုံ၊ ထင်ပုံ၊ အလုံးစုံကို၊ ပေါင်းချုံးရုံးစု၍၊ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊
 ၃-တန်သော ကာလ-ဘဝဘဝ၊ ပဋိသန္ဓေက-စုတိကျအောင်၊ တခုတခု
 သော စိတ္တက္ခဏအဖြစ်၊ ခံစားသော ခဏ၊ ဝေဒနာကို အကြောင်းဖြင့်၊ တပင်မက်
 သော ခဏ-တဏှာအထိ၊ သန္တတိ၊ သမုဟ၊ ကိစ္စ၊ အာရမ္မဏ၊ ယန အစိုင်အခဲ
 ပျိုကွဲ၍၊ တသံသံ တရုတ်ရုတ်၊ တမူဟုတ်မျှ မလစ်၊ ဖြစ်သော သဘောကို
 ဥဒယ-ဟု၊ ပျက်သော သဘောကို-ဝယ-ဟု၊ ရှုနည်းကို ဖြစ်သော နယဝိ
 ပဿနာဖြင့်၊ အစုအစုဖြင့် သုံးသပ်သော ကလာပသမ္ဘသန ဉာဏ်၊ အကြောင်း
 ကို သုံးသပ်ဟန်ကား။

ဝေဒနာပစ္စယာ တဏှာ၊ အသတိ ဝေဒနာယ နုတ္တိ တဏှာတိ သံသိပိတ္တာ
 ဝဝတ္တာ နေပညာ သမ္ဘသနေ ဉာဏံ။ အတိတမ္ဗိ အန္ဓိနံ အနာဂတမ္ဗိ အန္ဓိနံ ဝေ
 ဒနာပစ္စယာ တဏှာ၊ အသတိ ဝေဒနာယ နုတ္တိ တဏှာတိ သံသိပိတ္တာ ဝဝတ္တာ
 နေပညာ သမ္ဘသနေ ဉာဏံ။

ဝေဒနာပစ္စယာ၊ ခံစားခြင်းကြောင့်၊ တဏှာ၊ တပင်မက်ခြင်းသည်။
 ဟောတိ၊ ဖြစ်၏။ ဝေဒနာယ၊ ခံစားခြင်းသည်။ အသတိ၊ မေဂြိသော။ တဏှာ၊
 တပင်မက်ခြင်းသည်။ နုတ္တိ၊ မဂြိ။ ဣတိ၊ ဤသို့။ သံသိပိတ္တာ၊ ပေါင်းချုံးရုံးစု၍
 ဝဝတ္တာ နေပညာ၊ ဗိုင်းခြားသော ပညာသည်။ သမ္ဘသနေ ဉာဏံ၊ သမ္ဘသန
 ဉာဏ်မည်၏။ အတိတမ္ဗိ အန္ဓိနံ၊ အတိတ်ကာလ ဘဝဒွိဂ်း။ အနာဂတမ္ဗိ
 အန္ဓိနံ၊ အနာဂတ်ကာလ ဘဝဒွိဂ်း။ ဝေဒနာပစ္စယာ၊ ခံစားခြင်းကြောင့်
 တဏှာ၊ တပင်မက်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဝေဒနာယ၊ ခံစားခြင်းသည်။
 အသတိ၊ မေဂြိသော။ တဏှာ၊ တပင်မက်ခြင်းသည်။ နုတ္တိ၊ မဂြိ။ ဣတိ၊ ဤသို့
 သံသိပိတ္တာ၊ ပေါင်းချုံးရုံးစု၍။ ဝဝတ္တာ နေပညာ၊ ဗိုင်းခြားသော ပညာသည်။
 သမ္ဘသနေ ဉာဏံ၊ သမ္ဘသန ဉာဏ်မည်၏။

ဝေဒနာ သည် အကျိုး ဥဒယ ဟု ရှုအပ်သောကြောင့်၊ ဥဒယ မည်
 အါထိုဥဒယ သည့်လည်း၊ ခဏ ဥဒယ၊ အကြောင်း ဥဒယ အားဖြင့်-ပါ။
 ထို-ပါးတို့တွင်၊ ခဏ ဥဒယကို-ဖြစ်သဟု ရှုသော ဥဒယဗ္ဗယဉာဏ်ဖြင့်
 ဇာတိဒုက္ခထင်၏၊ ဤသို့ ဖြစ်သော ခဏ ခဏ၊ အကြောင်း ဟူသမျှ၊ အကြောင်း
 ပေးခွင့်ရ၊ ဖြစ်ခွင့်ရ၊ တပေါင်းတည်း ပေါင်းဆုံ၍ ကျခြင်း ကြောင့်၊ အကြောင်း
 ဥဒယ ကို-ဖြစ်သဟု ရှုသော ဥဒယဗ္ဗယ ဉာဏ်ဖြင့်၊ သမုဒယ သစ္စာထင်ဖြင့်
 ဤသို့ ရှုပုံ၊ ထင်ပုံ၊ အလုံးစုံကို၊ ပေါင်းချုံးရုံးစု၍၊ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊
 ၃-တန်သော ကာလ-ဘဝဘဝ၊ ပဋိသန္ဓေက-စုတိကျအောင်၊ တခုတခု
 သော စိတ္တက္ခဏအဖြစ်၊ ခံစားသော ခဏ၊ ဝေဒနာကို အကြောင်းဖြင့်၊ တပင်မက်
 သော ခဏ-တဏှာအထိ၊ သန္တတိ၊ သမုဟ၊ ကိစ္စ၊ အာရမ္မဏ၊ ယန အစိုင်အခဲ
 ပျိုကွဲ၍၊ တသံသံ တရုတ်ရုတ်၊ တမူဟုတ်မျှ မလစ်၊ ဖြစ်သော သဘောကို
 ဥဒယ-ဟု၊ ပျက်သော သဘောကို-ဝယ-ဟု၊ ရှုနည်းကို ဖြစ်သော နယဝိ
 ပဿနာဖြင့်၊ အစုအစုဖြင့် သုံးသပ်သော ကလာပသမ္ဘသန ဉာဏ်၊ အကြောင်း
 ကို သုံးသပ်ဟန်ကား။

ဖြူ၊ ခံစားသော ခဏ၊ ဝေဒနာ အထိ၊ သန္တတိ၊ သမုဟ၊ ကိစ္စ၊ အာရမ္မဏ၊ ယ
န အစိုင်းအခဲ-ပျို ကွဲ၍၊ တသဲသဲ တရုတ်ရုတ်၊ တမူဟုတ်ဖြူ မလစ်ဖြစ်
သော သဘောကို- ဥဒယ-ဟု၊ ပျက်သော သဘောကို- ဝယ-ဟု၊ နှုနည်းကို
ဖြောင့် နယဝိပဿနာဖြင့်၊ အစုအစုဖြူ၍ သုံးသပ်သော ဂဏပဿန္တ
သနဉာဏ်၊ အဖြစ်ကို သုံးသပ်ဟန်ကား။

ဗဿ ပစ္စယာ၊ ဝေဒနာ၊ အသတိ၊ ဖဿော နတ္ထိ၊ ဝေဒနာတိ သံသိပိတွာ
ဝဝတ္ထာနေ ပညာ သမ္မသနေ ဉာဏံ။ အတိတမ္ဗိ အဒ္ဓါနံ အနာဂတမ္ဗိ အဒ္ဓါ
နံ ဗဿ ပစ္စယာ ဝေဒနာ၊ အသတိ ဖဿော နတ္ထိ၊ ဝေဒနာတိ သံသိပိတွာ ဝဝတ္ထာ
နေ ပညာ သမ္မသနေ ဉာဏံ။

ဗဿ ပစ္စယာ၊ တွေ့ခြင်းကြောင့်၊ ဝေဒနာ၊ ခံစားခြင်းသည်။ ဟောတိ၊
ဖြစ်၏။ ဖဿော၊ တွေ့ခြင်းသည်။ အသတိ၊ မရှိသော်။ ဝေဒနာ၊ ခံစားခြင်း
သည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။ သံသိပိတွာ၊ ပေါင်းချုံ့ရုံးစု၍၊ ဝဝတ္ထာနေ ပညာ၊
ဖိုင်းခြားသော ပညာသည်။ သမ္မသနေ ဉာဏံ၊ သမ္မသနဉာဏ်မည်၏။
အတိတမ္ဗိ အဒ္ဓါနံ၊ အတိတ်ကာလ ဘဝဗျာဓိ။ အနာဂတမ္ဗိ အဒ္ဓါနံ၊ အနာ
ဂတကာလ ဘဝဗျာဓိ။ ဗဿ ပစ္စယာ၊ တွေ့ခြင်းကြောင့်၊ ဝေဒနာ၊ ခံစား
ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဖဿော၊ တွေ့ခြင်းသည်။ အသတိ၊ မရှိသော်။
ဝေဒနာ၊ ခံစားခြင်းသည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။ သံသိပိတွာ၊ ပေါင်းချုံ့
ရုံးစု၍၊ ဝဝတ္ထာနေ ပညာ၊ ဖိုင်းခြားသော ပညာသည်။ သမ္မသနေ ဉာဏံ၊ သမ္မ
သနဉာဏ်မည်၏။

ဗဿ သည် အကျိုး ဥဒယ ဟု နှု အပ်သော ကြောင့်၊ ဥဒယ-မည်၏။
ထို ဥဒယ သည် လည်း၊ ခဏ ဥဒယ၊ အကြောင်း ဥဒယအားဖြင့်-၂-ပါး၊ ထို-
၂-ပါးတို့တွင်။ ခဏ ဥဒယ ကို- ဖြစ်သဟု နှု သော ဥဒယဗ္ဗယဉာဏ်ဖြင့်၊
ဇာတိဒုက္ခ ထင်၏။ ဤသို့ ဖြစ်သော ခဏ ခဏ၊ အကြောင်း ဟူသမျှ၊ အကျိုး
ပေးခွင့်ရ၊ ဖြစ်ခွင့်ရ၊ တပေါင်းတည်း ပေါင်းဆုံ၍ ကျခြင်းကြောင့်၊ အ
ကြောင်း ဥဒယကို- ဖြစ်သဟု နှု သော ဥဒယဗ္ဗယဉာဏ်ဖြင့်၊ သမုဒယသစ္စာ
ထင်၏။ ဤသို့ နှု ပုံ၊ ထင်ပုံ၊ အလုံးစုံကို ပေါင်းချုံ့ရုံးစု၍၊ အတိတ်၊ အနာ
ဂတံ၊ ပစ္စုပ္ပန်၊ ၃-တန်သော ကာလ-ဘဝဘဝ၊ ပဋိသန္ဓေက-စုတိကျအောင်၊
တရုတ်ရုတ်သော စိတ္တ ကွဏ ဖြစ်ကြည်သော ခဏ၊ သဠာယတန ကို အကြောင်း
ဖြူ၊ တွေ့သော ခဏ-ဗဿ အထိ၊ သန္တတိ၊ သမုဟ၊ ကိစ္စ၊ အာရမ္မဏ၊ ယန
အစိုင်းအခဲ-ပျို ကွဲ၍၊ တသဲသဲ တရုတ်ရုတ်၊ တမူဟုတ်ဖြူ မလစ်ဖြစ်သော
သဘောကို- ဥဒယ-ဟု၊ ပျက်သော သဘောကို- ဝယ-ဟု၊ နှုနည်းကို ဖြ
သော နယဝိပဿနာဖြင့်၊ အစုအစုဖြူ၍ သုံးသပ်သော ဂဏပဿန္တ
နဉာဏ်၊ အဖြစ်ကို သုံးသပ်ဟန်ကား။

သဠာယတန ပစ္စယာ ဖဿော၊ အသတိ သဠာယတန နတ္ထိ ဖဿော
တိ သံသိပိတွာ ဝဝတ္ထာနေ ပညာ သမ္မသနေ ဉာဏံ။ အတိတမ္ဗိ အဒ္ဓါနံ
အနာဂတမ္ဗိ အဒ္ဓါနံ သဠာယတန ပစ္စယာ ဖဿော၊ အသတိ သဠာယတ

နေ နှိပ်စက် ဖယ်တတ် သံသိပိတော ဝဝတ္ထာ နေ ပညာ သမ္မာ သနေ ဉာဏ်။
 သဠာယတနံ ပစ္စယာ၊ ကြည်ခြင်းကြောင့် ဖယ်တော၊ တွေ့ခြင်း
 သည်။ ဖောတိ၊ ဖြစ်၏။ သဠာယတနေ၊ ကြည်ခြင်းသည်။ အသတိ၊ မေ့
 သော။ ဖယ်တော၊ တွေ့ခြင်းသည်။ နှိပ်စက်၊ မေ့၊ ဣတိ၊ ဤသို့။ သံသိပိတော၊ မေ့
 ချုံးရုံးစု၍ ဝဝတ္ထာ နေ ပညာ၊ ဟိုင်းခြား သော ပညာ သည်။ သမ္မာ သနေ ဉာ
 ကံ၊ သမ္မာ သနဉာဏ် မည်၏။ အတိတမ္မိ အန္တိနံ၊ အတိတ်ကာလ ဘဝ ဝဋ်၎င်း
 အနာဂတမ္မိ အန္တိနံ၊ အနာဂတ်ကာလ ဘဝ ဝဋ်၎င်း။ သဠာယတနံ ပစ္စယာ၊
 ကြည်ခြင်းကြောင့် ဖယ်တော၊ တွေ့ခြင်းသည်။ ဖောတိ၊ ဖြစ်၏။ သဠာ
 ယတနေ၊ ကြည်ခြင်းသည်။ အသတိ၊ မေ့သော။ ဖယ်တော၊ တွေ့ခြင်းသည်။
 နှိပ်စက်၊ မေ့၊ ဣတိ၊ ဤသို့။ သံသိပိတော၊ ပေါင်းချုံးရုံးစု၍ ဝဝတ္ထာ နေ ပညာ၊
 ဟိုင်းခြား သော ပညာ သည်။ သမ္မာ သနေ ဉာဏ်၊ သမ္မာ သနဉာဏ် မည်၏။

သဠာယတနံ သည် အကျိုး ဥဒယ ဟု ရှုအပ်သော ကြောင့် ဥဒ
 ယမည်၏။ ထိုဥဒယ သည် လည်း၊ ဝဏ ဥဒယ၊ အကြောင်း ဥဒယ အား
 ဖြင့် ၂-ပါး၊ ထို ၂-ပါး တို့တွင် ဝဏ ဥဒယ ကို ဖြစ်သဟု ရှုသော ဥဒယ ဗ္ဗ
 ယဉာဏ် ဖြင့်၊ နာတိ ဒုက္ခ ထင်၏။ ဤသို့ ဖြစ်သော ဝဏ ဝဏ၊ အကြောင်း
 ဟူသမျှ အကျိုး ပေးခွင့်ရ၊ ဖြစ်ခွင့်ရ၊ တပေါင်း တည်း ပေါင်း ဆုံ၍ ကျခြင်း
 ကြောင့်၊ အကြောင်း ဥဒယ ကို ဖြစ်သဟု ရှုသော ဥဒယ ဗ္ဗယ ဉာဏ် ဖြင့်
 သမုဒယ သစ္စာ ထင်၏။ ဤသို့ ရှုပုံ၊ ထင်ပုံ အလုံးစုံကို ပေါင်းချုံးရုံးစု၍
 အတိတ်-အနာဂတ်-ပစ္စုပ္ပန် ၃-တန် သော ကာလ-ဘဝ ဝ၊ ပဋိသန္ဓေ
 က စွတ်ကျအောင် တခုတခု သော စိတ္တ ကွဏ၏ သက်သော ဝဏ၊ နာမ
 ရုပ်ကို အကြောင်း ဖြစ်ကြည်သော ဝဏ-သဠာယတနံ အတိ၊ သန္တတိ၊
 သမူပာ၊ ကိစ္စ၊ အာရမ္မဏ၊ ယန အစိုင်အခဲ-ပျိုကွဲ၍ တသဲသဲ တရုတ်ရုတ်
 တမူဟုတ်မျှ မလစ် ဖြစ်သော သဘောကို ဥဒယ-ဟု ပျက်သော သဘော
 ကို ဝယ-ဟု ရှုနည်းကို ဖြစ်သော နယဝိပဿိ ဖြင့်၊ အစုအစု ဖြစ် သုံးသပ်
 သော ကလာပ သမ္မာ သနဉာဏ် အဖြစ်ကို သုံးသပ် ဟန် ကား။

နာမ ရူပ ပစ္စယာ သဠာယတနံ၊ အသတိ နာမ ရူပ နှိပ်စက် သဠာယ
 တနန္တိ သံသိပိတော ဝဝတ္ထာ နေ ပညာ သမ္မာ သနေ ဉာဏ်။ အတိတမ္မိ အန္တိနံ
 အနာဂတမ္မိ အန္တိနံ နာမ ရူပ ပစ္စယာ သဠာယတနံ၊ အသတိ နာမ ရူပ
 နှိပ်စက် သဠာယတနန္တိ သံသိပိတော ဝဝတ္ထာ နေ ပညာ သမ္မာ သနေ ဉာဏ်။
 နာမ ရူပ ပစ္စယာ၊ သက်ခြင်းကြောင့်။ သဠာယတနံ၊ ကြည်ခြင်းသည်။
 ဖောတိ၊ ဖြစ်၏။ နာမ ရူပ၊ သက်ခြင်းသည်။ အသတိ၊ မေ့သော။ သဠာ
 ယတနံ၊ ကြည်ခြင်းသည်။ နှိပ်စက်၊ မေ့၊ ဣတိ၊ ဤသို့။ သံသိပိတော၊ ဝဝတ္ထာ
 မည်၏။ အတိတမ္မိ အန္တိနံ၊ အတိတ်ကာလ ဘဝ ဝဋ်၎င်း။ အနာဂတမ္မိ
 အန္တိနံ၊ အနာဂတ်ကာလ ဘဝ ဝဋ်၎င်း။ နာမ ရူပ ပစ္စယာ၊ သက်ခြင်းကြောင့်
 သဠာယတနံ၊ ကြည်ခြင်းသည်။ ဖောတိ၊ ဖြစ်၏။ နာမ ရူပ၊ သက်ခြင်း

သည်။ အသတိ၊ မရှိသော်။ သဋ္ဌာယတနံ၊ ကြည်ခြင်းသည်။ နတ္ထိ၊ မရှိ။
ဣတိ၊ ဤသို့။ သံခိပိတာ၊ ပေါင်းချိုးရုံးစု၍။ ဝဝတ္ထာနေပညာ၊ ဖိုင်းခြား
သောပညာသည်။ သဋ္ဌာသနေညာဏံ၊ သဋ္ဌာသနညာဏ်မည်၏။

နာမ်ရုပ်သည်အကျိုးဥဒယဟု ရှုအပ်သောကြောင့်၊ ဥဒယ-
မည်၏။ ထိုဥဒယသည်လည်း၊ ခဏဥဒယ၊ အကြောင်းဥဒယအားဖြင့်
၂-ပါး၊ ထို၂-ပါးတို့တွင်၊ ခဏဥဒယကို၊ ဖြစ်သဟု ရှုသော ဥဒယဗ္ဗယ
ညာဏ်ဖြင့်၊ ဇာတိဒုက္ခထင်၏။ ဤသို့၊ ဖြစ်သောခဏခဏ၊ အကြောင်း
ဟူသမျှ၊ အကျိုးပေးခွင့်ရ၊ ဖြစ်ခွင့်ရ၊ တပေါင်းတည်းပေါင်းဆုံ၍ ကျ
ခြင်းကြောင့်၊ အကြောင်းဥဒယကို၊ ဖြစ်သဟု ရှုသော ဥဒယဗ္ဗယ
ညာဏ်ဖြင့်၊ သမုဒယသစ္စာထင်၏။ ဤသို့၊ ရှုမည်၊ ထင်မည်၊ အလုံးစုံကိုပေါင်း
ချိုးရုံးစု၍၊ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ ၃-တန်သောကာလ-ဘဝ
ဘဝ၊ ပဋိသန္ဓေက စုတိကျအောင်၊ တခုတခုသော စိတ္တက္ခဏ၏ရှေး
ရှေးဘဝ၏အဆုံးအဆုံး စုတိနှင့်၊ ယခုယခုဘဝ၏အစအစ ပဋိသန္ဓေ။
ယခုယခုဘဝ၏အဆုံးအဆုံး စုတိနှင့်၊ နောင်နောင်ဘဝ၏အစအစ
ပဋိသန္ဓေ၊ အကြားအလပ်မရှိ၊ တသားတည်း စပ်မိသော ခဏဝိညာဏ်
ကိုအကြောင်းပြု၍၊ သက်သောခဏ-နာမ်ရုပ်အထိ၊ သန္တတိ၊ သမုဟ၊
ကိစ္စ၊ အာရမ္မဏ၊ ယနအစိုဓိအစိ-ပျိုကွဲ၍၊ တသံသံ တရုတ်ရုတ်၊ တ
မုဟုတ်မျှ မလစ်၊ ဖြစ်သောသဘောကို-ဥဒယ-ဟု၊ ပျက်သောသဘော
ကို-ဝယ-ဟု၊ ရှုနည်းကိုပြသော နယဝိပဿနာဖြင့်၊ အစုအစုဖြဖြ
သုံးသပ်သော ကလာပ သဋ္ဌာသနညာဏ်၊ အဖြစ်ကိုသုံးသပ်ဟန်ကား။

ဝိညာဏပစ္စယာနာမရူပံ၊ အသတိဝိညာဏေ နတ္ထိနာမရူပန္နိသံခိ
ပိတာ ဝဝတ္ထာနေ ပညာ သဋ္ဌာသနေ ညာဏံ။ အတိတမ္မိအဒ္ဓါနံ အနာဂတမ္မိ
အဒ္ဓါနံ ဝိညာဏပစ္စယာနာမ ရူပံ၊ အသတိဝိညာဏေ နတ္ထိနာမရူပန္နိသံ
ခိပိတာ ဝဝတ္ထာနေ ပညာ သဋ္ဌာသနေ ညာဏံ။

ဝိညာဏပစ္စယာ၊ ရှေးရှေးဘဝ၏အဆုံးအဆုံး စုတိနှင့်၊ ယခုယခု
ဘဝ၏အစအစ ပဋိသန္ဓေ၊ ယခုယခုဘဝ၏အဆုံးအဆုံး စုတိနှင့်၊ နောင်
နောင်ဘဝ၏အစအစ ပဋိသန္ဓေ၊ အကြားအလပ်မရှိ၊ တသားတည်း စပ်
မိခြင်းကြောင့်။ နာမရူပံ၊ သက်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဝိညာဏေ၊
ရှေးရှေးဘဝ၏အဆုံးအဆုံး စုတိနှင့်၊ ယခုယခုဘဝ၏အစအစ ပဋိသန္ဓေ၊
ယခုယခုဘဝ၏အဆုံးအဆုံး စုတိနှင့်၊ နောင်နောင်ဘဝ၏အစအစ ပဋိသန္ဓေ၊
သန္ဓေ၊ အကြားအလပ်မရှိ၊ တသားတည်း စပ်မိခြင်းသည်။ အသတိ၊ မရှိ
သော်။ နာမရူပံ၊ သက်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။ သံခိပိတာ၊ ပေါင်း
ချိုးရုံးစု၍။ ဝဝတ္ထာနေပညာ၊ ဖိုင်းခြားသောပညာသည်။ သဋ္ဌာသနေညာဏံ၊
သဋ္ဌာသနညာဏ်မည်၏။ အတိတမ္မိအဒ္ဓါနံ၊ အတိတ်ကာလဘဝနှင့်၊ အ
နာဂတမ္မိအဒ္ဓါနံ၊ အနာဂတ်ကာလဘဝနှင့်၊ ဝိညာဏပစ္စယာ၊ ရှေးရှေး
ဘဝ၏အဆုံးအဆုံး စုတိနှင့်၊ ယခုယခုဘဝ၏အစအစ ပဋိသန္ဓေ၊ ယခု

ယခုဘဝ၏အဆုံးအဆုံးစုတိနှင့်၊ နောင်နောင်ဘဝ၏အစအစပင်သန္ဓေ
 အကြားအလုပ်မရှိ၊ တသားတည်းစပ်မိခြင်းကြောင့်၊ နာမရူပံသက်
 ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဝိညာဏော၊ ရှေးရှေးဘဝ၏အဆုံးအဆုံးစု
 နှင့်၊ ယခုယခုဘဝ၏အစအစပင်သန္ဓေ၊ ယခုယခုဘဝ၏အဆုံးအဆုံး
 စုတိနှင့်၊ နောင်နောင်ဘဝ၏အစအစပင်သန္ဓေ၊ အကြားအလုပ်မရှိ၊ တ
 သားတည်းစပ်မိခြင်းသည်။ အသတိ၊ မရှိသော။ နာမရူပံသက်ခြင်း
 သည်။ နုတ္တိ၊ မရှိ၊ ဣတိ၊ ဣသိ။ သံခိပိတ္တာ၊ ပေါင်းချုံးရုံးစု၍ ဝဝတ္ထာနေ
 ပညာ၊ ဗိုင်းခြားသောပညာသည်။ သမ္မသနေဉာဏံ၊ သမ္မသနဉာဏ်မည်
 ဝိညာဏ်သည်။ အကျိုး၊ ဥဒယဟု- ရှုအာပနာသောကြောင့်၊ ဥဒယမည်
 ထိုဥဒယသည်လည်း။ ခဏဥဒယ၊ အကြောင်းဥဒယ အားဖြင့်-၂-ပါး၊ ထို-၂-ပါး
 တို့တွင်၊ ခဏဥဒယကို၊ ဖြစ်သဟု ရှုသော ဥဒယဗ္ဗယဉာဏ်ဖြင့်၊ အာတိဒုက္ခ
 ထင်၏။ ဣသိ၊ ဖြစ်သောခဏခဏ၊ အကြောင်းဟူသမျှ၊ အကျိုးပေးခွင့်ရ
 ဖြစ်ခွင့်ရ၊ တပေါင်းတည်းပေါင်းဆုံ၍ ကျခြင်းကြောင့်၊ အကြောင်းဥဒယ
 ဖြစ်သဟု ရှုသော- ဥဒယဗ္ဗယဉာဏ်ဖြင့်၊ သမုဒယသစ္စာထင်၏။ ဣသိ၊ ရှုပုံ
 ထင်ပုံ၊ အလုံးစုံကို၊ ပေါင်းချုံးရုံးစု၍ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ ၃-တန်
 ကာလ-ဘဝစာ၊ ပင်သန္ဓေက-စုတိ ကျအောင်၊ တခုတခုသော စိတ္တက္ခဏ
 အားထုတ်သောခဏ၊ သင်္ခါရကို အကြောင်းဖြင့်၊ ရှေးရှေးဘဝ၏ အဆုံးအဆုံး
 စုတိနှင့်၊ ယခုယခုဘဝ၏အစအစပင်သန္ဓေ၊ ယခုယခုဘဝ၏အဆုံးအဆုံး
 စုတိနှင့်၊ နောင်နောင်ဘဝ၏အစအစပင်သန္ဓေ၊ အကြားအလုပ်မရှိ၊ တသား
 တည်းစပ်မိသောခဏ၊ ဝိညာဏ်အထိ၊ သန္တတိ၊ သမုပ္ပါ၊ ဂရိစ္ဆ၊ အာရမ္မဏ၊ ယ
 န အစဉ်အခဲ-ပျိုကွဲ၍၊ တသံသံ တရုတ်ရုတ်၊ တမူဟုတ်ဖြူမလစ်၊ ဖြစ်သော
 သဘောကို-ဥဒယ-ဟု၊ ပျက်သောသဘောကို-ဝယ-ဟု၊ ရှုနည်းကိုဖြည့်
 နုယဝိပဿနာဖြင့်၊ အစုအစုဖြင့် သုံးသပ်သော ကလာပ သမ္မသနဉာဏ်
 အဖြစ်ကို သုံးသပ်ဟန်ကား။ ။

သင်္ခါရပစ္စယာ ဝိညာဏံ၊ အသတိ သင်္ခါရေ သုနုတ္တိ ဝိညာဏန္တိ သံခိ
 ပိတ္တာ ဝဝတ္ထာနေ ပညာ သမ္မသနေဉာဏံ။ အတိတမ္ဗိ အနိန္ဒိကံ အနာဂတမ္ဗိ အ
 နံ သင်္ခါရပစ္စယာ ဝိညာဏံ၊ အသတိ သင်္ခါရေ သုနုတ္တိ ဝိညာဏန္တိ သံခိပိတ္တာ
 ဝဝတ္ထာနေ ပညာ သမ္မသနေဉာဏံ။ ။

သင်္ခါရပစ္စယာ အားထုတ်ခြင်းကြောင့်၊ ဝိညာဏံ၊ ရှေးရှေးဘဝ၏
 အဆုံးအဆုံးစုတိနှင့်၊ ယခုယခုဘဝ၏အစအစပင်သန္ဓေ၊ ယခုယခုဘဝ၏
 အဆုံးအဆုံးစုတိနှင့်၊ နောင်နောင်ဘဝ၏အစအစပင်သန္ဓေ၊ အကြားအလုပ်
 မရှိ၊ တသားတည်းစပ်မိခြင်းသည်။ ဟောတိ၊ ဖြစ်၏။ သင်္ခါရေ သု အားထု
 ခြင်းတို့သည်။ အသတိ-အသန္ဓေ သု၊ မရှိလှန်သော။ ဝိညာဏံ၊ ရှေးရှေးဘဝ
 ၏အဆုံးအဆုံးစုတိနှင့်၊ ယခုယခုဘဝ၏အစအစပင်သန္ဓေ၊ ယခုယခုဘဝ
 ၏အဆုံးအဆုံးစုတိနှင့်၊ နောင်နောင်ဘဝ၏အစအစပင်သန္ဓေ၊ အကြား
 အလုပ်မရှိ၊ တသားတည်းစပ်မိခြင်းသည်။ နုတ္တိ၊ မရှိ၊ ဣတိ၊ ဣသိ။ သံခိ

ပိတောက်ပေါင်းချုပ်စု၍။ ဝဝတ္ထာနေပညာ၊ ပိုင်းခြားသောပညာသည်။
 သမ္မသနေညာဏံ၊ သမ္မသနညာဏံမည်၏။ အတိတမ္မိအဋ္ဌိနံ၊ အတိတကံလ
 အားထုတ်ခြင်းကြောင့်။ ဝိညာဏံ၊ ရှေးရှေးဘဝ၏အဆုံးအဆုံးစုတိနှင့်၊ ယ
 နောင်နောင်ဘဝ၏အစအစ ပဋိသန္ဓေ၊ ယခုယခုဘဝ၏အဆုံးအဆုံးစုတိနှင့်၊ ယ
 နောင်နောင်ဘဝ၏အစအစ ပဋိသန္ဓေ၊ အကြားအလပ်မရှိ၊ တံသာ
 တိုသည်။ အသတိ-အသန္ဓေသူ၊ မရှိကုန်သော။ ဝိညာဏံ၊ ရှေးရှေးဘဝ
 ၏အဆုံးအဆုံးစုတိနှင့်၊ ယခုယခုဘဝ၏အစအစ-ပဋိသန္ဓေ၊ ယခုယခု
 ဘဝ၏အဆုံးအဆုံးစုတိနှင့်၊ နောင်နောင်ဘဝ၏အစအစ ပဋိသန္ဓေ၊ အ
 ကြားအလပ်မရှိ၊ တံသာတည်းစပ်မိခြင်းသည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။
 သံဝိပိတော၊ ပေါင်းချုပ်စု၍။ ဝဝတ္ထာနေပညာ၊ ပိုင်းခြားသောပညာ
 သည်။ သမ္မသနေညာဏံ၊ သမ္မသနညာဏံမည်၏။

သင်္ခါရသည် အကြောင်းဥဒယဟု၊ ရှုအပ်သောကြောင့် ဥဒယ-
 မည်၏။ ထိုဥဒယသည်လည်း၊ ခဏဥဒယ၊ အကြောင်းဥဒယအားဖြင့်၊
 ၂-ပါး၊ ထို၂-ပါးတို့တွင်၊ ခဏဥဒယကို၊ ဖြစ်သဟု ရှုသောဥဒယဗ္ဗယ
 ဉာဏ်ဖြင့်၊ ဇာတိဒုက္ခထင်၏။ ဤသို့၊ ဖြစ်သောခဏခဏ၊ အကြောင်းဟူ
 သမျှ၊ အကျိုးပေးခွင့်ရ၊ ဖြစ်ခွင့်ရ၊ တပေါင်းတည်းပေါင်းဆုံ၍ ကျခြင်း
 ကြောင့်၊ အကြောင်းဥဒယကို၊ ဖြစ်သဟု ရှုသောဥဒယဗ္ဗယဉာဏ်ဖြင့်
 သမုဒယသစ္စာထင်၏။ ဤသို့၊ ရှုပုံ၊ ထင်ပုံ၊ အလုံးစုံကို၊ ပေါင်းချုပ်စု၍၊
 အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ ၃-တန်သော ကာလ-ဘဝဘဝ၊ ပဋိသန္ဓေက-
 စုတိကျအောင်၊ တခုတခုသောစိတ္တက္ခဏ၏- မသိသောခဏ၊ မောဟကို
 အကြောင်းပြု၍၊ အားထုတ်သောခဏ- သင်္ခါရအထိ၊ သန္တတိ၊ သမုပာ၊
 ကိစ္စ၊ အရမ္ဘဏ၊ ယခုအစဉ်အခဲ- ပျိုကွဲ၍၊ တသိသဲ တခုတခုတိ၊ တမဟုတ်
 မှုမလစ်၊ ဖြစ်သောသဘောကို- ဥဒယ-ဟု၊ ပျက်သောသဘောကို- ဝယ-
 ဟု၊ ရှုနည်းကို ပြသောနယဝိပဿနာဖြင့်၊ အစုအစုဖြင့် သုံးသပ်သော
 ကာလပသမ္မသနညာဏံ၊ အဖြစ်ကို သုံးသပ်ဟန်ကား။

အဝိဇ္ဇာပစ္စယာ သင်္ခါရ၊ အသတိအဝိဇ္ဇာယ နတ္ထိ သင်္ခါရတိ သံဝိပိ
 တော ဝဝတ္ထာနေပညာ သမ္မသနေညာဏံ။ အတိတမ္မိအဋ္ဌိနံ အနာဂတမ္မိ
 အဋ္ဌိနံ အဝိဇ္ဇာပစ္စယာ သင်္ခါရ၊ အသတိအဝိဇ္ဇာယ နတ္ထိ သင်္ခါရတိ သံဝိပိ
 တော ဝဝတ္ထာနေပညာ သမ္မသနေညာဏံ။
 အဝိဇ္ဇာပစ္စယာ၊ မသိခြင်းကြောင့်။ သင်္ခါရ၊ အားထုတ်ခြင်းတို့
 သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ အဝိဇ္ဇာယ၊ မသိခြင်းသည်။ အသတိ၊ မရှိသော။
 သင်္ခါရ၊ အားထုတ်ခြင်းတို့သည်။ နတ္ထိ၊ မရှိကုန်။ ဣတိ၊ ဤသို့။ သံဝိပိတော၊
 ပေါင်းချုပ်စု၍။ ဝဝတ္ထာနေပညာ၊ ပိုင်းခြားသောပညာသည်။ သမ္မသ
 နေညာဏံ၊ သမ္မသနညာဏံမည်၏။ အတိတမ္မိအဋ္ဌိနံ၊ အတိတကာလဘဝ

ဒိုင်ငံ။ အနာဂတဗြဟ္မာအနာဂတကာလဘဝဒိုင်ငံ။ အဝိဇ္ဇာပုစ္ဆိယံ။
မသိခြင်းကြောင့်။ သင်္ခါရာ၊ အားထုတ်ခြင်းတို့သည်။ နတ္ထိ၊ မရှိကုန်ပေ။
နိ၊ ဖြစ်ကုန်၏။ အဝိဇ္ဇာယ၊ မသိခြင်းသည်။ အသတိ၊ မရှိသော်။ သင်္ခါ
အားထုတ်ခြင်းတို့သည်။ နတ္ထိ၊ မရှိကုန်။ ဣတိ၊ ဤသို့။ သံခိယိတော၊ ပေါ်
ချင်းရုံးစု၍။ ဝဝတ္ထာနေပညာ၊ ဖိုင်းခြားသောမညာသည်။ သမ္မသနေညာ
ကံ၊ သမ္မသနညာဏ်မည်၏။

၁၁၀ ပါး - အားဖြင့် ၁၁-ပါး၊ တရပ်တရပ်၌၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ - အားဖြင့် ၃-ပါး၊
၃-ပါး၊ စိတ္တဏ္ဍက - တခုတခု၌၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ - ၁၂-ပါး၊ ၁၂-ပါး။
အင်္ဂါ - ၁-ပါး၊ ၁-ပါး၊ ၃၊ ၃ယ - ၀ယ - အားဖြင့် ၂-ပါး၊ ၂-ပါး၊ ပေါင်းချင်းရုံးစု၍
ဖိုင်းခြားသောမညာသည်။ သမ္မသနညာဏ်မည်၏။

သမ္မသနညာဏ်မည်သည်ကား၊ အရအစပြု၍သုံးသပ်ခြင်း
ကြောင့်၊ ကလာပသမ္မသနညာဏ်မည်သော ဟူ၍ထိုကလာပသမ္မသ
နညာဏ်သည်လည်း၊ ဖြစ်သောသဘောကို - ၃ယ-ဟု၊ ပျက်သောသ
ဘောကို - ၀ယ-ဟု၊ ၃ယဗ္ဗယညာဏ်၏ ရှုနည်းကိုဖြင့်ကြောင့်၊
နယဝိပဿနာမည်၏။ ပျက်သောသဘောကို - ၁ယ ၀ယ-ဟု၊ ဘင်ညာ
၏ရှုနည်းကိုဖြင့်ကြောင့်၊ နယဝိပဿနာမည်၏။ ပျက်သောသ
ဘောကိုဘေး - ဟု၊ ဘယညာဏ်၏ရှုနည်းကိုဖြင့်ကြောင့်၊ နယဝိ
ပဿနာမည်၏။ ဖြစ်သောသဘောကို ဘယ-ဟု၊ မဖြစ်သောသဘော
ကို ခေမ-ဟု၊ အာဒိနဝညာဏ်၏ရှုနည်းကိုဖြင့်ကြောင့်၊ နယဝိပဿ
နာမည်၏။ ဖြစ်သောသဘော၊ ပျက်သောသဘောကို၊ မရအပ်ဟု၊ နိစ္စ
ဒါညာဏ်၏ရှုနည်းကိုဖြင့်ကြောင့်၊ နယဝိပဿနာမည်၏။ ဖြစ်သော
သဘော၊ ပျက်သောသဘောကို၊ ဣတိဖြင့်၊ ဤအလိုရှိသဟု၊ မုဉ္ဇိတ
ကမ္ပတာညာဏ်၏ရှုနည်းကိုဖြင့်ကြောင့်၊ နယဝိပဿနာမည်၏။
ဖြစ်သောသဘော၊ ပျက်သောသဘောကို၊ အတ္တ - အတ္တနိယ - မှလွတ်
အောင်ဆင်ခြင်သဟု၊ ပဋိသင်္ခါညာဏ်၏ရှုနည်းကိုဖြင့်ကြောင့်၊ န
ယဝိပဿနာမည်၏။ ဖြစ်သောသဘော၊ ပျက်သောသဘောကို၊ အတ္တ
ရှုနည်းကိုဖြင့်ကြောင့်၊ နယဝိပဿနာမည်၏။ ပျက်သောသဘော
သည်ကား၊ ဖြစ်သောကြောင့်သာ၊ ပျက်သဟု၊ အနုလောမညာဏ်၏ရှု
နည်းကိုဖြင့်ကြောင့်၊ နယဝိပဿနာမည်၏။ မဖြစ်သော်ကား - မ
ပျက်ဟု၊ ပျက်သော၊ ခဏခဏ၊ အကြောင်းဟူသမျှ၊ အကျိုးပေးခွင့်မရ
ဖြစ်ခွင့်မရ၊ တပေါင်းတည်းပျက်ကြသောကြောင့်၊ ပျက်သောခဏခဏ
အသစ်အဟောင်း၊ အကြောင်းတစ်ခုတစ်ခု၊ ပြုပြင်စီရင်ခွင့်မရ၊ ဝိသင်္ခါ
ဟု၊ ဂေါတြာညာဏ်၏ရှုနည်းကိုဖြင့်ကြောင့်၊ နယဝိပဿနာမည်
၏။ မဖြစ်သော်ကား - မပျက်ဟု၊ ပျက်သောခဏခဏ၊ အကြောင်းဟူ

ဗျာအကျိုးပေးခွင့်မရ၊ ဖြစ်ခွင့်မရ၊ တပေါင်းတည်း ဗျာကြသောကြောင့်၊
ဗျာသော ၁၈၈ ၁၈၈၊ ယခုယခု-အသစ်အသစ်၊ ဖြစ်ခွင့်အကြောင်းနှင့်၊
နောင်နောင်အသစ်အသစ် ဖြစ်ခွင့်-အကျိုး ဖြစ်ပေါင်းဆုံခွင့်မရ၊ သတ္တိကာ
တဗ္ဗယု၊ မင်ညာဏ်အခြေနှင့်ကိုဖြုတ်ကြောင်း၊ နယဝိပဿနာမည်၏။
ထိုနယဝိပဿနာသည်လည်း၊ အကျဉ်းအားဖြင့်၊ ၃-ပါး၊ အကျယ်
အားဖြင့်၊ ၄၀-ဖြားသတည်း။

ဖြားပုံကား။ "အနိစ္စတော၊ ဒုက္ခတော၊ ရောဂတော၊ ဝဏ္ဏတော၊
သဗ္ဗတော၊ အယတော၊ အာဗာဓတော၊ ပရတော၊ ပဏောကတော၊ ဣ
ဏိတော။ (၁၀) "ဥပဒ္ဓဝတော၊ ဘယတော၊ ဥပသဂ္ဂတော၊ စလတော၊
ပသာဂ်တော၊ အရုဝတော၊ အတာဏတော၊ အလေဏတော၊ အသရဏ
တော၊ ဝိတ္တတော။ (၂၀) "တုစ္ဆတော၊ သုညတော၊ အနတ္တတော၊ အဒိန
ဝတော၊ ဝိပရိဏာမဓမ္မတော၊ အသာရဏတော၊ အယမူလတော၊ ဝဓ
ကတော၊ ဝိဘဝတော၊ ဘာသဝတော။ (၃၀) "သင်္ခတတော၊ မာရုဏိသ
တော၊ ဇာတိဓမ္မတော၊ ရုဂ္ဂဓမ္မတော၊ ဗျာဓိဓမ္မတော၊ မရဏဓမ္မတော၊
သောကဓမ္မတော၊ ပရိဒေဝဓမ္မတော၊ ဥပါယာသဓမ္မတော၊ သံလိလေ
သိကဓမ္မတော။ (၄၀) "

ဣသိ၊ အနိစ္စာ နှစ်ပဿနာတရားကိုယ်အားဖြင့်တပါး၊ အကျယ်
အားဖြင့်-၁၀-ပါး။ ဒုက္ခာ နှစ်ပဿနာ တရားကိုယ်အားဖြင့်တပါး၊ အကျယ်
အားဖြင့်-၂၅-ပါး။ အနတ္တာ နှစ်ပဿနာ တရားကိုယ်အားဖြင့်တပါး၊ အကျယ်
အားဖြင့်- ၅-ပါး။ "နယဝိပဿနာ အကျဉ်းအားဖြင့်-၃-ပါး၊ အကျယ်အား
ဖြင့်-၄၀-ဖြားသတည်း။

ထို-၄၀-သောနယဝိပဿနာတို့တွင်၊ တပါးတပါးသောနယဝိ
ပဿနာနှင့် ဖြည့်စုံသော စိတ်ဖြင့်၊ သင့်သောကာလ-ရပ်ကိုသုံးသပ်၏။
သင့်သောကာလ-နာမ်ကိုသုံးသပ်၏။ ဣသိ-နာမ်ရပ်ကိုသုံးသပ်သော
ကာလ၊ နာမ်ရပ်မှတပါး၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတပါး၊ ယောက်ျား။
မိန်းမ၊ မထင်သောကာလမှစ၍၊ သတ္တသညာက္ခန္ဓာ၊ သတ္တသညာက္ခ
သောစိတ်ဖြင့်၊ သင်္ခါရကို သုံးသပ်သောယောဂီအား၊ ဒိဋ္ဌိမဖြစ်၊ ဒိဋ္ဌိမဖြစ်
သည်ရှိသော်၊ ဒိဋ္ဌိက္ခသေစိတ်ဖြင့်၊ သင်္ခါရကို
သုံးသပ်သော ယောဂီအား၊ မာန မဖြစ်၊ မာန မဖြစ်သည်ရှိသော်၊ မာနက္ခ
သည်မည်၏။ မာနက္ခသောစိတ်ဖြင့်၊ သင်္ခါရကို သုံးသပ်သောယောဂီ
အား၊ တက္ခာ မဖြစ်၊ တက္ခာမဖြစ်သည်ရှိသော်၊ နိက္ခက္ခသည်မည်၏။
ဒိဋ္ဌိက္ခ အောင်သုံးသပ်ပုံကား။ "သစေသင်္ခါရအတ္တာဘ
ဝေယျ၊ အတ္တာတိ ဂဟေတုံ ဝဋ္ဋေယျ၊ အနတ္တာစပန အတ္တာတိ ဂဟိတာ၊
တတ္တာ တေ အဝသ ဝတ္တနံ ဌေန အနတ္တာတိ သင်္ခါရေ အနတ္တော ပဿန္တိ
သာ ဒိဋ္ဌိသမုဿါဓုနံ နာမ ဟောတိ။ "သစေသင်္ခါရအတ္တာဘ
သစေ အကယ်၍။ သင်္ခါရ၊ သင်္ခါရတို့သည်။ အတ္တာ၊ အလိကျအ

ဝေယျ၊ အတ္တာတိ ဂဟေတုံ ဝဋ္ဋေယျ၊ အနတ္တာစပန အတ္တာတိ ဂဟိတာ၊
တတ္တာ တေ အဝသ ဝတ္တနံ ဌေန အနတ္တာတိ သင်္ခါရေ အနတ္တော ပဿန္တိ
သာ ဒိဋ္ဌိသမုဿါဓုနံ နာမ ဟောတိ။ "သစေသင်္ခါရအတ္တာဘ
သစေ အကယ်၍။ သင်္ခါရ၊ သင်္ခါရတို့သည်။ အတ္တာ၊ အလိကျအ

စိုးရကုန်သည်။ ဘဝေယျ၊ ဖြစ်ကုန်ငြားအံ့။ အတ္တတိ၊ အလိုကျ အံ့။
 ရကုန်အိဟူ၍။ ဂဟေတံ၊ ယူခြင်းငှါ။ ဝဋ္ဋေယျ၊ သင်ကုန်ရာ၏။ အ
 နိစ္ဆာစပန၊ အလိုမကျ၊ အစိုးမရကုန်ဘဲလျက်။ အတ္တတိ၊ အလိုကျ
 အစိုးရကုန်အိဟူ၍။ ဂဟိတာ၊ ယူမှားကုန်၏။ တသ္မာ၊ ထိုကြောင့်။
 ထိုသင်္ခါရတို့သည်။ အဝသ ဝတ္တနဋ္ဌေန၊ အလိုသို့မလိုက်သော အနက်
 ကြောင့်။ အနတ္တာ၊ အလိုမကျ၊ အစိုးမရကုန်။ ဣတိ၊ ဤသို့။ သင်္ခါရေ
 သင်္ခါရတို့ကို။ အနတ္တတော၊ အလိုမကျ - အစိုးမရဟု။ ပဿန္တဿ၊ ရှု
 သော ယောဂီအား။ ဒိဋ္ဌိသမုဏ္ဍိ ငနံနာမ၊ ဒိဋ္ဌိ ကွာသော မည်သည်။ ဟောတိ
 ဖြစ်၏။

မာနကွာအောင်သုံးသပ်ပုံကား။ သစေသင်္ခါရနိစ္ဆာဘေ

ယျ၊ နိစ္ဆာတိ ဂဟေတံ ဝဋ္ဋေယျ၊ အနိစ္ဆာစပန နိစ္ဆာတိ ဂဟိတာ၊ တသ္မာ
 တေ ဟုတွာ အဘာဝဋ္ဌေန အနိစ္ဆာတိ သင်္ခါရေ အနိစ္စတော ပဿန္တဿ
 မာန သမုဏ္ဍိ ငနံနာမ ဟောတိ။

သစေ၊ အကယ်၍။ သင်္ခါရ၊ သင်္ခါရတို့သည်။ နိစ္ဆာ၊ မြဲကုန်သည်။
 ဘဝေယျ၊ ဖြစ်ကုန်ငြားအံ့။ နိစ္ဆာတိ၊ မြဲကုန်အိဟူ၍။ ဂဟေတံ၊ ယူခြင်း
 ငှါ။ ဝဋ္ဋေယျ၊ သင်ကုန်ရာ၏။ အနိစ္ဆာစပန၊ မမြဲကုန်ဘဲလျက်။ နိစ္ဆာတိ
 မြဲကုန်အိဟူ၍။ ဂဟိတာ၊ ယူမှားကုန်၏။ တသ္မာ၊ ထိုကြောင့်။ တေ
 သင်္ခါရတို့သည်။ ဟုတွာ၊ ဖြစ်၍။ အဘာဝဋ္ဌေန၊ မရှိသော အနက်ကြော
 အနိစ္ဆာ၊ မမြဲကုန်။ ဣတိ၊ ဤသို့။ သင်္ခါရေ၊ သင်္ခါရတို့ကို။ အနိစ္စတော၊ မ
 မြဲဟု။ ပဿန္တဿ၊ ရှုသော ယောဂီအား။ မာန သမုဏ္ဍိ ငနံနာမ၊ မာနကွ
 သော မည်သည်။ ဟောတိ၊ ဖြစ်၏။

နိကန္တိကွာအောင်သုံးသပ်ပုံကား။ သစေသင်္ခါရ သုခါ

ဘဝေယျ၊ သုခါတိ ဂဟေတံ ဝဋ္ဋေယျ၊ ဒုက္ခစပန သုခါတိ ဂဟိတာ၊
 တသ္မာ တေ ဥပ္ပါဒ ဝယ ပဋိပိဋနဋ္ဌေန ဒုက္ခတိ သင်္ခါရေ ဒုက္ခတော ပဿ
 န္တဿ နိကန္တိ ပရိယာ ဒိန္နံနာမ ဟောတိ။

သစေ၊ အကယ်၍။ သင်္ခါရ၊ သင်္ခါရတို့သည်။ သုခါ၊ ချမ်းသာကျ
 သည်။ ဘဝေယျ၊ ဖြစ်ကုန်ငြားအံ့။ သုခါတိ၊ ချမ်းသာကုန်အိဟူ၍။ ဂ
 ဟေတံ၊ ယူခြင်းငှါ။ ဝဋ္ဋေယျ၊ သင်ကုန်ရာ၏။ ဒုက္ခစပန၊ မချမ်းသာ
 ကုန်ဘဲလျက်။ သုခါတိ၊ ချမ်းသာ ကုန်အိဟူ၍။ ဂဟိတာ၊ ယူမှားကုန်
 ၏။ တသ္မာ၊ ထိုကြောင့်။ တေ၊ ထိုသင်္ခါရတို့သည်။ ဥပ္ပါဒ ဝယ ပဋိပိဋန
 ဋ္ဌေန၊ ဖြစ်ခြင်းပျက်ခြင်းဖြင့် နှိပ်စက်သော အနက်ကြောင့်။ ဒုက္ခတော၊
 ရဲကုန်၏။ ဣတိ၊ ဤသို့။ သင်္ခါရေ၊ သင်္ခါရတို့ကို။ ဒုက္ခတော၊ ဆင်းရဲဟု
 ပဿန္တဿ၊ ရှုသော ယောဂီအား။ နိကန္တိ ပရိယာ ဒိန္နံနာမ၊ နိကန္တိကွ
 သော မည်သည်။ ဟောတိ၊ ဖြစ်၏။

ဤသို့ ဒိဋ္ဌိကွာအောင်၊ မာနကွာအောင်၊ နိကန္တိကွာအောင်သုံး

သော ကာလ၊ ရုပ်ကမ္မဋ္ဌာန်းအစဉ်၊ အလေ့အလာတွင် ၏၊ နာမ်ကမ္မဋ္ဌာ

အစဉ်၊ အလေ့အလာတွင် ဖြစ်ရပ်ကမ္မဋ္ဌာန်းအစဉ်၊ နာမ်ကမ္မဋ္ဌာန်းအစဉ်၊
အလေ့အလာတွင် သောဏာလ၊ ဘင်္ဂဉာဏ်မြှုပ်-အနုလောမဉာဏ်ကျ
အောင်ပွားပုံ၊ ပယ်ပုံ၊ အဋ္ဌာရသ မဟာဝိပဿနာထင်ပုံကို ဖြေဖူး။

ဗြဟ္မဏား။

အနိတ္တ နှစ်ပဿနာကို ပွားသောသူ၊ နိစ္စသညာ-နိစ္စသညာပရဟတိ။
ဒုက္ခ နှစ်ပဿနာကို ပွားသောသူ၊ သုခသညာ-လိလေသာကို ပယ်ဖူး။
အနတ္တ နှစ်ပဿနာကို ပွားသောသူ၊ အတ္တသညာ-လိလေသာကို ပယ်ဖူး။
နိဗ္ဗိဒါ နှစ်ပဿနာကို ပွားသောသူ၊ နန္ဒီကို ပယ်ဖူး။
နိဗ္ဗိဒါ နှစ်ပဿနာကို ပွားသောသူ၊ နန္ဒီကို ပယ်ဖူး။

ဝိရုဂါ နှစ်ပဿနာကို ပွားသောသူ၊ ရုဂကို ပယ်ဖူး။
ဝိရုဂါ နှစ်ပဿနာကို ပွားသောသူ၊ ရုဂကို ပယ်ဖူး။

နိရောဓ နှစ်ပဿနာကို ပွားသောသူ၊ ယခုယခု-အသစ်အသစ်-ဖြစ်ခွင့်သင့်သော
အနုသယ၊ ပရိယုဋ္ဌာန်း သမုဒယ ကို ပယ်ဖူး။

ပဋိနိဿ ဂ္ဂါ နှစ်ပဿနာကို ပွားသောသူ၊ နောင်နောင်အသစ်အသစ်ဖြစ်ခွင့်ယူသော
အနုသယ၊ ပရိယုဋ္ဌာန်း-အာဒါန ကို ပယ်ဖူး။

ဝယာ နှစ်ပဿနာကို ပွားသောသူ၊ ယနသညာ လိလေသာကို ပယ်ဖူး။
ဝယာ နှစ်ပဿနာကို ပွားသောသူ၊ ယနသညာ လိလေသာကို ပယ်ဖူး။

ဝယာ နှစ်ပဿနာကို ပွားသောသူ၊ အားထုတ်လှိုသောစိတ်ကို ပယ်ဖူး။
ဝယာ နှစ်ပဿနာကို ပွားသောသူ၊ အားထုတ်လှိုသောစိတ်ကို ပယ်ဖူး။

ဝိပရိဏာမာ နှစ်ပဿနာကို ပွားသောသူ၊ ခုဝသညာ လိလေသာကို ပယ်ဖူး။
ဝိပရိဏာမာ နှစ်ပဿနာကို ပွားသောသူ၊ ခုဝသညာ လိလေသာကို ပယ်ဖူး။

အနိဗ္ဗိတ္တာ နှစ်ပဿနာကို ပွားသောသူ၊ နိဗ္ဗိတ္တိ ပရဟတိ။
အနိဗ္ဗိတ္တာ နှစ်ပဿနာကို ပွားသောသူ၊ နိဗ္ဗိတ္တိ ပရဟတိ။

အပ္ပဏီဟိတာ နှစ်ပဿနာကို ပွားသောသူ၊ ကာမဂုဏ် အမှတ်ထင်သော နိဗ္ဗိတ်ကို ပယ်ဖူး။
အပ္ပဏီဟိတာ နှစ်ပဿနာကို ပွားသောသူ၊ ကာမဂုဏ် အမှတ်ထင်သော နိဗ္ဗိတ်ကို ပယ်ဖူး။

အပ္ပဏီဟိတာ နှစ်ပဿနာကို ပွားသောသူ၊ တောင့်တသော တက္ကာပဏီဇီ
ကို ပယ်ဖူး။
သုညတာ နှစ်ပဿနာကို ပွားသောသူ၊ အဘိနိဝေသံ ပရဟတိ။
သုညတာ နှစ်ပဿနာကို ပွားသောသူ၊ ငါ့ဟူသော နှလုံးသွင်းကို ပယ်ဖူး။
အဓိပညာ ဓမ္မဝိပဿနာကို ပွားသောသူ၊ သာရာဒါနာ အဘိနိဝေသံ ပရဟတိ။
အဓိပညာ ဓမ္မဝိပဿနာကို ပွားသောသူ၊ အနိဗ္ဗိတာရဟတိ။
ယုဋ္ဌာန်းသော နှလုံးသွင်းကို ပယ်ဖူး။
ယထာဘူတ ဉာဏ ဒဿနာကို ပွားသောသူ၊ သန္ဓေဟာဘိနိဝေသံ ပရဟတိ။

ရဟတီ။ "ယထာဘူတဉာဏဒဿနံကိုပွားသောသူ၊ ငါတို့သို့သော
မဟုတ်သလောဟုယုံမှားတွေ့တော့ခြင်းသန္ဓေဟ နှလုံးသွင်း
ပယ်၏။"

အာဒိနဝါနုပဿနံ အာဝန္တော အာလယာဘိနိဝေသံပရဟတီ။
အာဒိနဝါနုပဿနံကိုပွားသောသူ၊ တင့်ကွက်ကွက်မက်မောသော
လုံးသွင်းကိုပယ်၏။"

ပဋိသင်္ခါနုပဿနံ အာဝန္တော အပဋိသင်္ခံပရဟတီ။ "ပဋိသင်္ခါ
နုပဿနံကိုပွားသောသူ၊ မဆင်ခြင်သော မောဟကိုပယ်၏။"

ဝိဝဇ္ဇာနုပဿနံ အာဝန္တော သံယောဂါဘိနိဝေသံပရဟတီ။
ဝိဝဇ္ဇာနုပဿနံကိုပွားသောသူ၊ ကိလေသာနှင့်ယှဉ်သော သံယောဂ
နှလုံးသွင်းကိုပယ်၏။"

ဣသိ၊ ရုပ်ကမ္မဋ္ဌာန်းအစဉ်၊ နာမ်ကမ္မဋ္ဌာန်းအစဉ်၊ အလေ့အ
တွင်သော ကာလ၊ ဘင်္ဂဉာဏ်မှ- အနုလောမဉာဏ်ကျအောင်ပွားပုံ၊
ပယ်ပုံ၊ အဋ္ဌာရသ မဟာဝိပဿနာ ထင်ပုံကို ပြ၏။"

ဣသိ၊ ပွားပုံ၊ ပယ်ပုံ၊ အဋ္ဌာရသ မဟာဝိပဿနာ ထင်ပုံကိုပြသော
အလို၊ အတိတ်ကိုလွှတ်၏၊ အနာဂတ်ကိုလွှတ်၏၊ ပစ္စုပ္ပန်ကိုသိမှတ်
ဝတ်ပြု၏၊ ပစ္စုပ္ပန်ကို သိမှတ်ဝတ်ပြုသော ကာလ၊ အနွှီ ပစ္စုပ္ပန်ကျ
ဖြင့်သောခဏ၊ ဥပလက္ခဏအားဖြင့်၊ မြင်- မြင်- မြင်တယ်ဟု၊ အမှတ်ဖြင့်
သဖြင့်၊ ထင်ချက်ရမှ၊ စက္ခုဒွါရီက ဝီထိကျသော၊ စိတ္တ ကွဏတိုင်း၊
စိတ္တ ကွဏတိုင်း။ ဝတ္ထု၊ ဒွါရ၊ အာရုံ၊ ဝိညာဏ်၊ ဖဿ၊ ဝေဒနာ၊ မေါဋ်
ကြသော ကာလ၊ ဘောဏ်ပြန်သော သဘောလက္ခဏာ တခုတခု၊ အစ
အစဖြစ်သောရုပ်။ ခံစားသော သဘောလက္ခဏာ တခုတခု၊ အစအစ
ဖြစ်သောဝေဒနာ။ အမှတ်ပြုသော သဘောလက္ခဏာ တခုတခု၊ အစ
အစဖြစ်သော သညာ။ အားထုတ်သော သဘောလက္ခဏာ တခုတခု
အစအစဖြစ်သော သင်္ခါရ။ အာရုံပြုသော သဘောလက္ခဏာ တခုတခု
အစအစဖြစ်သောဝိညာဏ်။ ဣသိ တခုတခု၊ အစအစဖြစ်သော- ရုပ်
ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်၊ ၅-ပါးဝို့၏- ဖြစ်သော သဘောကို
ဥဒယ-ဟု၊ ပျက်သော သဘောကို- ဝယ-ဟု၊ ရှုနုနည်းကိုပြသောနယ်
ပဿနာဖြင့်၊ အစအစဖြင့်၊ သုံးသပ်သော ကလာပသမ္မသနဉာဏ်
ဥဒယဗ္ဗယဉာဏ်သို့ ဆိုက်၍၊ ဥဒယဗ္ဗယဉာဏ်၏ထံမှောက်တဘက်
ကမ်းသို့ရောက်၏။"

ဣသိ တဘက်ကမ်းရောက်သော၊ ကလာပသမ္မသနဉာဏ်နှင့်
ပြည့်စုံသော ပောဏီ၏၊ ကလာပသမ္မသနဉာဏ်ထင်ပုံ၊ မြင်ပုံ၊ သိပုံ
မှတ်ပုံ၊ ရှုပုံ၊ ကိလေသာခွါပုံ၊ အလုံးစုံတရပ်။ "ကလာပသမ္မသန
ဉာဏ် တဘက်ကမ်းရောက်သော်လည်း၊ ဝိပဿနာအစ၊ အာဒိနဝါ
ကဖြစ်၍၊ သုံးသပ်ကာမျှ ဖြစ်ခြင်းကြောင့်၊ တဖြာ မန္တိတ္တပေက္ခာ

လူအားဖြင့်၊ အညီအညွတ်၍ သောကာလကို မရ၊ ဝိပဿနာစိတ်-ကိလေ
သာမှ လွတ်သော ကာလကို မရ၊ ကိလေသာကို ပယ်သော ကိစ္စ-ဝိပဿ
နာ ပညာဖြင့် ဘာဝနာချိန် ကျသော ကာလကို မရခြင်းကြောင့်၊ ကိလေ
သာကို ပယ်သော ကိစ္စနှင့် မပြည့်စုံပုံ၊ ဘာဝနာနှင့် မပြည့်စုံပုံ၊ အလုံး
စုံတရပ်။ "ဣ-၂-၇-ရပ်၊ အလုံးစုံကို၊ အသေအချာ-မှတ်ဆိုရာ စကား
ရပ်၊ ဣတွင် ရှေ့ အပြီး သတ်။"

— ၁၀၂ —

ဥဒယဗ္ဗယဉာဏ်သို့ ဆိုက်၍၊ ဥဒယဗ္ဗယဉာဏ်၏ ထံမှော၏ တ
ဘက်ကမ်း ရောက်သော-ကလာပသမ္ဘသနဉာဏ်နှင့် ပြည့်စုံသော-ယော
ဂီသည်၊ ရုပ်ကမ္မဋ္ဌာန်းအစဉ်၊ နာမ်ကမ္မဋ္ဌာန်းအစဉ်၊ အလေ့အလာတွင်
သောကာလ၊ ဘင်ဉာဏ်မှ-အနှလောမဉာဏ်ကျအောင်၊ ပျိုးပုံ၊ ပယ်ပုံ၊
အဋ္ဌာရသ မဟာဝိပဿနာ ထင်ပုံ၊ အလုံးစုံကို၊ ကုန်စင်အောင် ပြသော
ကြောင့်၊ မှိုဖမ်းတိမ်တိုက်ကင်း သော ကောင်းကင်ဖြင့်၊ ကြည့်ရှုတိုင်း
မပိတ်မပင်၊ ထင်သကဲ့သို့။ ရွှံ့ညှို့ကင်းသော ရေတလင်းဖြင့်၊ ကြည့်ရှု
တိုင်း အရိပ်ထင်သကဲ့သို့။ မည်းညစ်ခြင်းကင်းသော ရွှေပေါ်-မြတင်၊
ကြည့်ရှုတိုင်း အရိပ်ထင်သကဲ့သို့။ စင်ကြယ်သန့်ရှင်းသော ဉာဏ်အမြင်
ဖြင့်၊ အထင်တလူလူ၊ အတိတ်လွတ်လွတ်၊ အနာဂတ်လွတ်လွတ်၊ သိမှတ်
ဝတ်ပြသော ပစ္စုပ္ပန်သည်ကား၊ အဒ္ဓါပစ္စုပ္ပန်၊ သန္တတိပစ္စုပ္ပန်၊ ဝကပစ္စု
ပ္ပန်အားဖြင့်-၃-ပါး၊ ထို-၃-ပါးတို့တွင်၊ အဒ္ဓါပစ္စုပ္ပန်၊ ကလာပသမ္ဘသ
နဉာဏ်ဖြင့်၊ ဖြစ်ပျက်သဟု-သုံးသပ်ဟန်ကို လွှတ်၍၊ သန္တတိပစ္စုပ္ပန်၊
နဉာဏ်ဖြင့်၊ ဖြစ်ပျက်သဟု-သုံးသပ်ဟန်ကို၊ အားထုတ်ခြင်း
ဥဒယဗ္ဗယဉာဏ်ဖြင့်၊ ဖြစ်ပျက်သဟု-သုံးသပ်ဟန်ကို၊ အားထုတ်ခြင်း
သို့ ရောက်၏။

အားထုတ်ပုံကား။ အကျဉ်း အကျယ်အားဖြင့်-၂-ပါး၊ ထို-၂-ပါး
တို့တွင်၊ အကျဉ်းအားဖြင့် အားထုတ်ပုံကား၊ ငါးပါး။ ငါးပါးဟူသော
ကား၊ ဖြစ်ဆဲ ရုပ်သည် ပစ္စုပ္ပန်မည်၏၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၏-ဖြစ်
သောသဘောလက္ခဏာသည်ကား-ဥဒယ-မည်၏၊ ပျက်သောသဘော
လက္ခဏာသည်ကား-ဝယ-မည်၏၊ ဖြစ်ပျက်သဟု-ခွဲခြားသည်ကား-
ဉာဏ်မည်၏။ ဤသို့ ပစ္စုပ္ပန်ဖြစ်သော ရုပ်၏-ဖြစ်သောသဘောကို
ဥဒယ-ဟု၊ ပျက်သောသဘောကို-ဝယ-ဟု၊ ဖြစ်ပျက်သဟု ခွဲခြားကို
ဉာဏ်ဟု၊ သုံးသပ်ဟန်ကို အားထုတ်ပုံတပါး။

ဖြစ်ဆဲ ဝေဒနာသည် ပစ္စုပ္ပန်မည်၏၊ ပစ္စုပ္ပန်ဖြစ်သော ဝေဒနာ
၏-ဖြစ်သောသဘောလက္ခဏာသည်ကား-ဥဒယ-မည်၏၊ ပျက်သော
သဘောလက္ခဏာသည်ကား-ဝယ-မည်၏၊ ဖြစ်ပျက်သဟု-ခွဲခြား
သည်ကား-ဉာဏ်မည်၏။ ဤသို့ ပစ္စုပ္ပန်ဖြစ်သော ဝေဒနာ၏-ဖြစ်သော
သဘောကို-ဥဒယ-ဟု၊ ပျက်သောသဘောကို-ဝယ-ဟု၊ ဖြစ်ပျက်သဟု
ခွဲခြားကို-ဉာဏ်ဟု၊ သုံးသပ်ဟန်ကို အားထုတ်ပုံတပါး။

ဖြစ်ဆဲသညာသည် ပစ္စုပ္ပန်မည်၏ပစ္စုပ္ပန်ဖြစ်သောသညာ
ဖြစ်သောသဘောလက္ခဏာသည်ကား-ဥဒယ-မည်၏ပျက်သော
ဘောလက္ခဏာသည်ကား-ဝယ-မည်၏ဖြစ်ပျက်သဟူ၍ရှုခြင်းသညာ
ကား-ဉာဏ်မည်၏ဣသို့ ပစ္စုပ္ပန်ဖြစ်သောသညာဖြစ်သောသ
ဘောကို-ဥဒယ-ဟု၊ ပျက်သောသဘောကို-ဝယ-ဟု၊ ဖြစ်ပျက်သ
ရှုခြင်းကို-ဉာဏ်ဟု၊ သုံးသပ်ဟန်ကိုအားထုတ်ပုံတပါး။

ဖြစ်ဆဲသင်္ခါရသည် ပစ္စုပ္ပန်မည်၏ပစ္စုပ္ပန်ဖြစ်သောသင်္ခါရ
ဖြစ်သောသဘောလက္ခဏာသည်ကား-ဥဒယ-မည်၏ပျက်သော
ဘောလက္ခဏာသည်ကား-ဝယ-မည်၏ဖြစ်ပျက်သဟူ၍ရှုခြင်းသညာ
ကား-ဉာဏ်မည်၏ဣသို့ ပစ္စုပ္ပန်ဖြစ်သောသင်္ခါရဖြစ်သောသ
ဘောကို-ဥဒယ-ဟု၊ ပျက်သောသဘောကို-ဝယ-ဟု၊ ဖြစ်ပျက်သ
ဟူ၍ရှုခြင်းကိုဉာဏ်ဟု၊ သုံးသပ်ဟန်ကိုအားထုတ်ပုံတပါး။

ဖြစ်ဆဲဝိညာဏ်သည် ပစ္စုပ္ပန်မည်၏ပစ္စုပ္ပန်ဖြစ်သောဝိညာဏ်
ဖြစ်သောသဘောလက္ခဏာသည်ကား-ဥဒယ-မည်၏ပျက်သော
သဘောလက္ခဏာသည်ကား-ဝယ-မည်၏ဖြစ်ပျက်သဟူ၍ရှုခြင်း
သည်ကား-ဉာဏ်မည်၏ဣသို့ ပစ္စုပ္ပန်ဖြစ်သောဝိညာဏ်ဖြစ်
သောသဘောကို-ဥဒယ-ဟု၊ ပျက်သောသဘောကို-ဝယ-ဟု၊ ဖြစ်
ပျက်သဟူ၍ရှုခြင်းကိုဉာဏ်ဟု၊ သုံးသပ်ဟန်ကိုအားထုတ်ပုံတပါး။

ထိုငါးပါးတို့တွင် ပစ္စုပ္ပန်ဖြစ်သောရုပ်၏ဖြစ်သောသဘော
ကို-ဥဒယ-ဟု၊ ပျက်သောသဘောကို-ဝယ-ဟု၊ ဖြစ်ပျက်သဟူ၍
ခြင်းကို ဉာဏ်ဟု၊ သုံးသပ်ဟန်ကိုအားထုတ်ပုံကား။ ။ဇာတိ
ရူပံ ပစ္စုပ္ပန္နံ၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ
ဝယော၊ အနုပဿနာ ဉာဏံ။ ။

ပစ္စုပ္ပန်ဖြစ်သောဝေဒနာ၏ဖြစ်သောသဘောကို-ဥဒယ
ဟု၊ ပျက်သောသဘောကို-ဝယ-ဟု၊ ဖြစ်ပျက်သဟူ၍ရှုခြင်းကို
ဉာဏ်ဟု၊ သုံးသပ်ဟန်ကိုအားထုတ်ပုံကား။ ။ဇာတိ ဝေဒနာ
ပစ္စုပ္ပန္နံ၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ
ဝယော၊ အနုပဿနာ ဉာဏံ။ ။

ပစ္စုပ္ပန်ဖြစ်သောသညာ၏ဖြစ်သောသဘောကို-ဥဒယ
ပျက်သောသဘောကို-ဝယ-ဟု၊ ဖြစ်ပျက်သဟူ၍ရှုခြင်းကိုဉာ
ဟု၊ သုံးသပ်ဟန်ကိုအားထုတ်ပုံကား။ ။ဇာတိ သညာပစ္စုပ္ပန်
နာ၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော
အနုပဿနာ ဉာဏံ။ ။

ပစ္စုပ္ပန်ဖြစ်သောသင်္ခါရ၏ဖြစ်သောသဘောကို-ဥဒယ
ဟု၊ ပျက်သောသဘောကို-ဝယ-ဟု၊ ဖြစ်ပျက်သဟူ၍ရှုခြင်းကို
ဉာဏ်ဟု၊ သုံးသပ်ဟန်ကိုအားထုတ်ပုံကား။ ။ဇာတိ သင်္ခါရ

ပစ္စုပ္ပန်၊ တေသံနိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ
ဝယော၊ အနုပဿနာ ဉာဏံ။

ပစ္စုပ္ပန်ဖြစ်သော ဝိညာဏ်၏ ဖြစ်သောသဘောကို ဥဒယ-
ပျက်သောသဘောကို ဝယဟု ဖြစ်ပျက်သဟု ရှုခြင်းကို
ဉာဏ်ဟု သုံးသပ်ဟန်ကို အားထုတ်ပုံကား။ ။ ဇာတိဉာ
ဏံ ပစ္စုပ္ပန်၊ တေသံနိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခ
ဏံ ဝယော၊ အနုပဿနာ ဉာဏံ။

ဇာတံ၊ ဖြစ်ဆဲ။ ရူပံ၊ ရုပ်သည်။ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မည်၏။ တေသံ
ထိုပစ္စုပ္ပန်ဖြစ်သော ရုပ်၏ နိဗ္ဗတ္တိလက္ခဏံ၊ ဖြစ်သောသဘော
လက္ခဏာသည်ကား။ ဥဒယော၊ ဥဒယမည်၏။ ဝိပရိဏာမလက္ခဏံ၊
ပျက်သောသဘော လက္ခဏာသည်ကား။ ဝယော၊ ဝယမည်၏။ အ
နုပဿနာ၊ ဖြစ်ပျက်သဟု ရှုခြင်းသည်ကား။ ဉာဏံ၊ ဉာဏ်မည်၏။

ဇာတာ၊ ဖြစ်ဆဲ။ ဝေဒနာ၊ ဝေဒနာသည်။ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မည်
၏။ တေသံ၊ ထိုပစ္စုပ္ပန်ဖြစ်သော ဝေဒနာ၏ နိဗ္ဗတ္တိလက္ခဏံ၊ ဖြစ်
သောသဘော လက္ခဏာသည်ကား။ ဥဒယော၊ ဥဒယ မည်၏။ ဝိပ
ရိဏာမလက္ခဏံ၊ ပျက်သောသဘော လက္ခဏာသည်ကား။ ဝယော၊
ဝယ မည်၏။ အနုပဿနာ၊ ဖြစ်ပျက်သဟု ရှုခြင်းသည်ကား။ ဉာ
ဏံ၊ ဉာဏ်မည်၏။

ဇာတာ၊ ဖြစ်ဆဲ။ သဉာ၊ သဉာသည်။ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မည်
၏။ တေသံ၊ ထိုပစ္စုပ္ပန်ဖြစ်သော သဉာ၏ နိဗ္ဗတ္တိလက္ခဏံ၊ ဖြစ်
သောသဘော လက္ခဏာသည်ကား။ ဥဒယော၊ ဥဒယ မည်၏။ ဝိပရိ
ဏာမလက္ခဏံ၊ ပျက်သောသဘော လက္ခဏာသည်ကား။ ဝယော၊
ဝယ မည်၏။ အနုပဿနာ၊ ဖြစ်ပျက်သဟု ရှုခြင်းသည်ကား။ ဉာ
ဏံ၊ ဉာဏ်မည်၏။

ဇာတာ၊ ဖြစ်ဆဲ။ သင်္ခါရာ၊ သင်္ခါရတို့သည်။ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်
မည်ကုန်၏။ တေသံ၊ ထိုပစ္စုပ္ပန်ဖြစ်သော သင်္ခါရတို့၏ နိဗ္ဗတ္တိ
လက္ခဏံ၊ ဖြစ်သောသဘော လက္ခဏာသည်ကား။ ဥဒယော၊ ဥဒယ
မည်၏။ ဝိပရိဏာမလက္ခဏံ၊ ပျက်သောသဘော လက္ခဏာသည်
ကား။ ဝယော၊ ဝယ မည်၏။ အနုပဿနာ၊ ဖြစ်ပျက်သဟု ရှုခြင်း
သည်ကား။ ဉာဏံ၊ ဉာဏ်မည်၏။

ဇာတံ၊ ဖြစ်ဆဲ။ ဝိညာဏံ၊ ဝိညာဏ်သည်။ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်
မည်၏။ တေသံ၊ ထိုပစ္စုပ္ပန်ဖြစ်သော ဝိညာဏ်၏ နိဗ္ဗတ္တိ
လက္ခဏံ၊ ဖြစ်သောသဘော လက္ခဏာသည်ကား။ ဥဒယော၊ ဥဒယ မည်၏။
ဝိပရိဏာမလက္ခဏံ၊ ပျက်သောသဘော လက္ခဏာသည်ကား။
ဝယော၊ ဝယ မည်၏။ အနုပဿနာ၊ ဖြစ်ပျက်သဟု ရှုခြင်းသည်
ကား။ ဉာဏံ၊ ဉာဏ်မည်၏။

ဤသို့ ခဏတ္တယ ပရိယာပနံ ဇာတခေတ်ပုဒ်၊ ပစ္စုပ္ပန်ဖြင့်
 သော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်၊ ၅-ပါးတို့၏ ဖြစ်သော
 သဘောကို ဥဒယ-ဟု၊ ပျက်သောသဘောကို ဝယ-ဟု၊ ဖြစ်ပျက်
 ဟု ရှုခြင်းကို ဉာဏ်ဟု၊ သုံးသပ်သော ထိုယောဂီသည်၊ ဤပါဠိ
 နည်းဖြင့် ဥဒယ၏ ပရိယာယ်ကိုလည်း သုံးသပ်၏၊ ဝယ၏ ပရိ
 ယာယ်ကိုလည်း သုံးသပ်၏၊ အဘယ်သို့ ဥဒယ၏ ပရိယာယ်ကို
 သပ်သနည်း။ "ဖြစ်သောသဘော နိဗ္ဗတ္တိလက္ခဏာသည်ကား
 ဖြစ်သဟု ရှုအပ်သောကြောင့် ဥဒယ မည်၏၊ ဖြစ်သဟု ရှုအပ်
 သော ထိုဥဒယသည်လည်း၊ ဖြစ်အသစ်ဟု ရှုအပ်သောကြောင့်
 အဘိနဝါ ကာရမည်၏၊ ဖြစ်အသစ်ဟု ရှုအပ်သော ထိုအဘိနဝါ
 ကာရသည်လည်း၊ အသစ်ဖြစ်သော ကာလ၊ ဥပ္ပါဒလက္ခဏဟု ရှုအပ်
 သောကြောင့်၊ ဥပါဒ်မည်၏။ အသစ်ဖြစ်သော ကာလ၊ ဥပ္ပါဒလက္ခဏ
 ဟု ရှုအပ်သော ထိုဥပါဒ်သည်လည်း၊ နာမ်၏ ဇာတိ၊ ရုပ်၏ ဇာတိ
 ဟု ရှုအပ်သောကြောင့်၊ ဇာတိမည်၏။ ဤသို့ ဥဒယ၏ ပရိယာယ်
 ကိုလည်း သုံးသပ်အပ်၏။ "အဘယ်သို့ ဝယ ၏ ပရိယာယ်ကို
 သုံးသပ်သနည်း။ "ပျက်သောသဘော-ဝိပရိဏာမလက္ခဏာ
 သည်ကား၊ ကင်းသဟု ရှုအပ်သောကြောင့်၊ ဝယ မည်၏၊ ကင်းသ
 ဟု ရှုအပ်သော ထိုဝယ သည်လည်း၊ ကင်းသော ကာလ၊ ဘက်လွ
 ဏ ဟု ရှုအပ်သောကြောင့်၊ ဘင်္ဂမည်၏။ ကင်းသော ကာလ၊
 ဘက်လွ ဏ ဟု ရှုအပ်သော ထိုဘင်္ဂသည်လည်း၊ ကုန်သဟု ရှုအပ်
 သောကြောင့် ဝယ မည်၏။ ဤသို့ ဝယ ၏ ပရိယာယ်ကိုလည်း
 သုံးသပ်၏။ "

သော/ဣမိနာပါဠိနယေန/ ဇာတဿ/ နာမရူပဿ နိဗ္ဗတ္တိလ
 ကံ ဇာတိ ဥပ္ပါဒံ အဘိနဝါကာရံ ဥဒယောတိ ဝိပရိဏာမလက္ခဏ
 ဝယံ ဘင်္ဂံ ဝယောတိ သမနုပဿတိ။ "

သော၊ ထိုယောဂီသည်။ ဣမိနာပါဠိ နယေန၊ ဤပါဠိနည်း
 ဖြင့်။ ဇာတဿ၊ ဖြစ်ဆဲ။ နာမရူပဿ၊ နာမ်ရုပ်၏။ နိဗ္ဗတ္တိလက္ခဏံ
 ဖြစ်သောသဘောလက္ခဏာကို။ ဇာတိန္တိ၊ ဇာတိဟူ၍လည်း၊ သ
 နုပဿတိ၊ ရှု၏။ ဥပ္ပါဒန္တိ၊ ဥပါဒ်ဟူ၍လည်း။ သမနုပဿတိ၊ ရှု
 အဘိနဝါကာရန္တိ၊ အသစ်ဟူ၍လည်း။ သမနုပဿတိ၊ ရှု၏။ ဥ
 ယောတိ၊ ဥဒယဟူ၍လည်း။ သမနုပဿတိ၊ ရှု၏။ ဝိပရိဏာမလ
 ကံ၊ ပျက်သောသဘောလက္ခဏာကို။ ဝယန္တိ၊ ကုန်၏ဟူ၍လည်း
 သမနုပဿတိ၊ ရှု၏။ ဘင်္ဂန္တိ၊ ဘင်္ဂဟူ၍လည်း။ သမနုပဿတိ၊ ရှု
 ဝယောတိ၊ ကင်း ၏ဟူ၍လည်း။ သမနုပဿတိ၊ ရှု၏။ "

ဤသို့ ရှုသဖြင့် သုံးသပ်အပ်သော ဝယ ၏ ပရိယာယ်ကို
 ကင်းသဟု ရှုအပ်သော ဝယ သည်ကား၊ အသစ်ကင်းသဟု ရှု

သောဝယထည်ကား။ အဟောင်းကင်းသဟူ၍အပ်သောဝယ အား
 ဖြင့်-၂-ပါး၊ ထို-၂-ပါးတို့တွင်၊ အသစ်ကင်းသဟူ၍အပ်သောဝယ အား
 သည်ကား၊ အသစ်ကင်းသောကာလ၊ ငြိတိက္ခဏဟူ၍အပ်သော
 ကြောင့် ငြိ မည်၏။ အသစ်ကင်းသောကာလ၊ ငြိတိက္ခဏဟူ၍
 အပ်သော ထို ငြိ သည်လည်း၊ နာမ်၏ရလျှင်၊ ရပ်၏ရလျှင် ငြိအပ်
 သောကြောင့် ရလျှင်မည်၏။ ဤသို့ ဝယ အပ်ရိယာယကိုလည်း ရ
 ရှာဟု သုံးသပ်သော်ကား သင့်၏ မသုံးသပ်သော်ကား မသင့်။
 အဟောင်းကင်းသဟူ၍အပ်သော ထိုဝယသည်ကား၊ အဟောင်း
 ကင်းသောကာလ၊ ဘင်္ဂက္ခဏဟူ၍အပ်သောကြောင့် ဘင်္ဂမည်
 ဘင်္ဂသည်လည်း၊ နာမ်၏ရလျှင်၊ ရပ်၏ရလျှင် ငြိအပ်သော ထို
 မရလျှင်မည်၏။ ဤသို့ ဝယ အပ်ရိယာယကိုလည်း မရလျှင်မည်-
 သုံးသပ်သော်ကား သင့်၏ မသုံးသပ်သော်ကား မသင့်။

ထိုကြောင့်ငြိကား။ ။ ကိစ္ဆာပိကလာပသမ္မသနာဒီသုဇာတိ
 ရရာ မရဏ သီသေန ဇာတိရရာ မရဏ ဝန္တော ဓမ္မာဝတ္တာ။ ဣပပန ဥဒ
 ယဗ္ဗယဉာဏ နိဒ္ဒေသေ ဇာတိ ပစ္စပ္ပန္န၊ တဿာနိဗ္ဗတ္တိလက္ခဏံ ဥဒယော
 ဝိပရိဏာမလက္ခဏံ ဝယောတိ စ အာဒိနာ ဝုစ္စမာနေ ဇာတိရရာ မရဏနံ
 ဇာတိရရာ မရဏ ဝန္တော နိဗ္ဗန္တတာ စ အနုညာတာဝိယ ဟောတိ။ တံ ပ
 ရိဟရိတံ ပဋိစ္စသမုပ္ပါဒ ဂေ သူ ဘဝပရိယောသာနာဝ ဒေသနာနိတာ
 ဟူ၍၎င်း။ ။ ဥဒယ ဝယ မတ္တဂ္ဂဟဏ ဝေတ္တ ဥဒယဗ္ဗယဒဿနေနေ
 ဝ ဣမသာ ဉာဏဿ ပဝတ္တနတော၊ န ငြိတိက္ခဏဿ အဘာဝါ။
 ဟူ၍၎င်း။ လာ၏။ ။

ကလာပသမ္မသနာဒီသုဇာတိပသမ္မသနာအစရှိကုန်သောနိဒ္ဒေ
 သတို့၎င်း။ ဇာတိရရာ မရဏ သီသေန၊ ဇာတိကိုဦး၊ ရရာကိုဦး၊ မရဏကို
 ဦးဖြည့်ဖြင့်။ ဇာတိ ရရာ မရဏ ဝန္တော၊ ဇာတိရှိ-ရရာရှိ-မရဏရှိကုန်
 သော။ ဓမ္မာ၊ ဇာတိတရား၊ ရရာတရား၊ မရဏတရားတို့ကို။ ကိစ္ဆာပိ
 ဝတ္တာ၊ အကယ်၍ကား ဟောအပ်ကုန်၏။ ရှိ၊ တနတထာဝိ၊ ထိုသို့ပင်
 ဟောအပ်ကုန်သော်လည်း။ ဣပပဒယဗ္ဗယ ဉာဏ နိဒ္ဒေသေ၊ ဤဥဒယ
 ဗ္ဗယဉာဏနိဒ္ဒေသ၎င်း။ ဇာတိ၊ ဇာတိသည်။ ပစ္စပ္ပန္န၊ ပစ္စပ္ပန်မည်၏။
 တဿာ၊ ထိုပစ္စပ္ပန်ဖြစ်သော ဇာတိ၏ နိဗ္ဗတ္တိလက္ခဏံ၊ ဖြစ်သောသ
 ဘောလက္ခဏာသည်ကား။ ဥဒယော၊ ဥဒယမည်၏။ ဝယောဝယမည်၏။
 ဝုစ္စမာနေ၊ ပျက်သောသဘောလက္ခဏာသည်ကား။ ဝယောဝယမည်၏။
 ဝုစ္စမာနေ၊ ဤသို့အစရှိသောနည်းဖြင့်လည်း။ ဝုစ္စမာနေ၊
 သို့လိုသည်ရှိသော။ ဇာတိ ရရာ မရဏနံ ဇာတိရရာ မရဏ ဝန္တ
 ဘာစ၊ ဇာတိ၏ ဇာတိ ရှိသည်၏အဖြစ်၊ ရရာ၏ရရာရှိသည်၏အဖြစ်၊
 မရဏ၏မရဏရှိသည်၏အဖြစ်ကို၎င်း။ ဇာတိရရာ မရဏနံ ဇာတိ

ရေကမရကနိပ္ပန္နတာစ၊ ကတိဇာကတိဗြီးသည့်ဇာအဖြစ်၊ ရေက
 ရေက ဗြီးသည့်ဇာအဖြစ်၊ မရကဇာကဗြီးသည့်ဇာအဖြစ် ကို
 အနဲ့ညာတာဝိယ အနဲ့ညာတာဝိကာ၊ ခွင့်မြတ်သည့်ခွင့်အ
 လားတူသည်။ ဟောတိ၊ ဖြစ်၏။ တံအနဲ့ညာတာဝိကံ၊ ထိုခွင့်မြတ်
 သည့်ခွင့်အလားတူသည်ကို။ ပရိဟရိတံ၊ မယ်ခြင်းငှါ။ ပရိစ္ဆိသေ
 ဒင်္ဂေသု၊ ပရိစ္ဆိသေပျိုဒ်အင်္ဂါတို့၌။ ဘဝပရိယောသာနာ၊ ဘဝအသံ
 ရှိသော။ ဒေသနာဝ၊ ဒေသနာကိုသာလျှင်။ ဂတာဂဒိတာ၊ နိဗ္ဗိတိတာ
 ဆိုအပ်ပြီ။ ဧတ္ထစ၊ ဤသို့ဆိုရာ၌လည်း။ ဥဒယဗ္ဗယဒဿနေနေဝ၊
 ဖြစ်သဟုရှု၊ ပျက်သဟုရှုသောအားဖြင့်သာလျှင်။ ဣမဿညာကာ
 ဤဥဒယဗ္ဗယညာဏ်အား။ ပဝတ္ထနတော၊ ဖြစ်ခြင်းကြောင့်။ ဥဒယ
 ယ မတ္တဂ္ဂဟကံ၊ ဥဒယဝယသဒ္ဓါမျှသည်။ ဟောတိ၊ ဖြစ်၏။ ဖြစ်
 ကဿ၊ ဖြစ်ကဏအိအဘာဝါ၊ မရှိခြင်းကြောင့်။ နံ၊ မဟုတ်။
 ဤကား အကျဉ်းအားဖြင့် အားထုတ်ပုံတည်း။

အကျယ်အားဖြင့်အားထုတ်ပုံကား။ ၅၀-ပြားသတည်း။ အ
 ဘယ်သို့အားဖြင့် အကျယ်-၅၀-ပြားသနည်း။ ဉာဏ်အားဖြင့်လည်း
 အကျယ်-၅၀-ပြားသတည်း။ လက္ခဏာအားဖြင့်လည်း အကျယ်
 ၅၀-ပြားသတည်း။ အဘယ်သို့ ဉာဏ်အားဖြင့်လည်း၊ အကျယ်
 ၅၀-ပြားသနည်း။ လက္ခဏာအားဖြင့်လည်း၊ အကျယ်-၅၀-ပြား
 သနည်း။ " မြင်သောခဏ၊ ကြားသောခဏ၊ နံသောခဏ၊ စား
 သောခဏ၊ ထိသောခဏ၊ သိသောခဏ၊ သွားသောခဏ၊ မြန်သောခဏ၊
 ဘယ်လျှမ်းသောခဏ၊ ညှိလျှမ်းသောခဏ၊ တူရှုကြည့်သောခဏ၊
 တစောင်းကြည့်သောခဏ၊ ကွေးသောခဏ၊ ဆန့်သောခဏ၊ ဒုက္ခ
 သပိတ်-သက်နိုး-အဝတ်-အရုံ-တစုံတခုကို ယူသောခဏ၊ စား
 သောခဏ၊ သောက်သောခဏ၊ ခဲသောခဏ၊ လျက်သောခဏ၊ ကျ
 ကြီးစွန့်သောခဏ၊ ကျင်ငယ်စွန့်သောခဏ၊ ပြောဆိုသောခဏ၊
 စရှိသောအားဖြင့်၊ များစွာသောခဏတို့တွင်၊ ဥပလက္ခဏအားဖြင့်
 မြင်သောခဏ၊ မြင်-မြင်တယ်ဟုအမှတ်ပြုသဖြင့်၊ ဖြစ်ပျက်သ
 ဟုရှုသောဌာန၊ စက္ခုဒ္ဓါရိကဝီထိကျသောစိတ္တက္ခဏတိုင်း၊
 ကွဏတိုင်း၊ ဒွါရ၊ အာရုံ၊ ဝိညာဏ်၊ ဖဿ၊ ဝေဒနာ၊ ပေါင်းဆုံကြ
 သောကလ၊ ဘောဏ်ပြန်သောသဘောလက္ခဏ တခုတခု၊ အစ
 အစဖြစ်သော ရုပ်၊ ခံစားသောသဘောလက္ခဏာ တခုတခု၊ အစ
 အစဖြစ်သော ဝေဒနာ၊ အမှတ်ပြုသောသဘောလက္ခဏာတခု
 တခု၊ အစအစဖြစ်သော သညာ၊ အားထုတ်သောသဘောလက္ခ
 ဏာတခုတခု၊ အစအစဖြစ်သော သင်္ခါရ၊ အာရုံပြုသောသဘော
 လက္ခဏာတခုတခု၊ အစအစဖြစ်သော ဝိညာဏ်။ ဤသို့တခုတခု
 အစအစဖြစ်သော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ခန္ဓာ

ရူပက္ခန္ဓာ၏ဖြစ်သောသဘောကို-ဥဒယ-ဟု ရှုသည်ရှိသော်လည်း
 ဘုံမှ ဥဒယ လက္ခဏာ-၅-ပါးတို့ကို ရှုသည်။
 ရှေးရှေးဘဝ၊ ကံကို အား ထုတ်သောကာလကာလ၊ တစ်စုံတစ်ခု မသိ
 သောခဏခဏ၊ ဟောဟု ဖြစ်ခြင်းကြောင့်၊ ယခု နှစ်ခု ဘဝ၊ အကျိုးနှင့်
 ပြည့်စုံသောကာလကာလ၊ ရုပ်ဖြစ်၏။ ဤသို့ ရှိသော အကြောင်း၏ ရှိ
 သော အကျိုးကို ဖြေ၍၊ ရုပ်ဖြစ်သောခဏခဏ၊ ရှေးဘဝဖြင့် ဖြီးသော-အ
 သိန္ဓာ၏ အကြောင်းရှိသော အားဖြင့် ဖြစ်ခြင်းကြောင့်၊ ရူပက္ခန္ဓာ၏ အကျိုး
 ဖြစ်သောသဘောကို-ဥဒယ-ဟု ရှု၏။ "

ရှေးရှေးဘဝ၊ ကံကို အား ထုတ်သောကာလကာလ၊ တစ်စုံတစ်ခု-ဟု
 မသိသောခဏခဏ၊ တဏှာ၏ ဖြစ်ခြင်းကြောင့်၊ ယခု ယခုဘဝ၊ အကျိုး
 နှင့် ပြည့်စုံသောကာလကာလ-ရုပ်ဖြစ်၏။ ဤသို့ ရှိသော အကြောင်း
 ရှိသော အကျိုးကို ဖြေ၍၊ ရုပ်ဖြစ်သောခဏခဏ၊ ရှေးဘဝဖြင့် ဖြီးသော
 တဏှာ၏ အကြောင်းရှိသော အားဖြင့် ဖြစ်ခြင်းကြောင့်၊ ရူပက္ခန္ဓာ၏
 အကျိုး ဖြစ်သောသဘောကို-ဥဒယ-ဟု ရှု၏။ "

ရှေးရှေးဘဝ၊ ကံကို အား ထုတ်သောကာလကာလ၊ တစ်စုံတစ်ခု-ပြုသော
 ခဏခဏ၊ ကံ ၏ ဖြစ်ခြင်းကြောင့်၊ ယခု ယခုဘဝ၊ အကျိုးနှင့် ပြည့်စုံ
 သော ကာလကာလ၊ ရုပ်ဖြစ်၏။ ဤသို့ ရှိသော အကြောင်း၏ ရှိသော
 အကျိုးကို ဖြေ၍၊ ရုပ်ဖြစ်သောခဏခဏ၊ ရှေးဘဝဖြင့် ဖြီးသော-ကံ ၏
 အကြောင်းရှိသော အားဖြင့် ဖြစ်ခြင်းကြောင့်၊ ရူပက္ခန္ဓာ၏ အကျိုးဖြစ်
 သောသဘောကို-ဥဒယ-ဟု ရှု၏။ "

ယခု ယခုဘဝ၊ ပဝတ္တိ ကာလ၊ စားသောက်သောခဏခဏ၊ အာ
 ဟာရ၏ ဖြစ်ခြင်းကြောင့်၊ ရုပ်ဖြစ်၏။ ဤသို့ ရှိသော အကြောင်း၏
 ရှိသော အကျိုးကို ဖြေ၍၊ ရုပ်ဖြစ်သောခဏခဏ၊ စားသောက်သောခ
 ဏဖြင့် ဖြီးသော-အာဟာရ၏ အကြောင်းရှိသော အားဖြင့် ဖြစ်ခြင်း
 ကြောင့်၊ ရူပက္ခန္ဓာ ၏ အကျိုးဖြစ်သောသဘောကို-ဥဒယ-ဟု ရှု၏။ "

ရုပ်ဖြစ်သောခဏခဏ၊ သဘာဝလက္ခဏာ၊ သာမညလက္ခဏာ၊
 သင်္ခတလက္ခဏာ-၃-ပါးတို့တွင် သင်္ခတလက္ခဏာဌာန၊ ခဏအားဖြင့်
 ဖြစ်သောသဘောလက္ခဏာကို မြင်သော်လည်း၊ ရူပက္ခန္ဓာ ၏ ခဏ
 ဖြစ်သောသဘောကို-ဥဒယ-ဟု ရှု၏။ "

ရူပက္ခန္ဓာ၏ ဖြစ်သောသဘောကို-ဥဒယ-ဟု ရှုသည်ရှိသော်လည်း
 ဥဒယ လက္ခဏာ-၅-ပါးတို့ကို ရှု၏။ "

အသိန္ဓာ သမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဌေန ရူပ
 က္ခန္ဓဿ ဥဒယံ ပဿတိ။ တဏှာသမုဒယာ ရူပသမုဒယောတိ ပစ္စယ
 သမုဒယဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။ ဓမ္မသမုဒယာ ရူပသမုဒ
 ယောတိ ပစ္စယသမုဒယဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။ အာဟာရ
 သမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဌေန ရူပက္ခန္ဓဿ ဥဒယံ

ပဿတိ။ နိဗ္ဗတ္တိ လက္ခဏံ ပဿန္တောပိ။ ရူပက္ခန္ဓိဿ ဥဒယံ ပဿတိ။
 ရူပက္ခန္ဓိဿ ဥဒယံ ပဿန္တော ဣမာနိ ပဗ္ဗလက္ခဏာနိ ပဿတိ။
 အဝိဇ္ဇာသမုဒယာ၊ အဝိဇ္ဇာ အဖြစ်ခြင်းကြောင့်၊ ရူပသမုဒယော၊ ရုပ်
 ဖြစ်ခြင်း။ ဣတိ၊ ဣသိ။ ပစ္စယသမုဒယဋ္ဌေန၊ အကြောင့်၊ အဖြစ်သော အ
 နက်ကြောင့်။ ရူပက္ခန္ဓိဿ၊ ရူပက္ခန္ဓာ၏ ဥဒယံ၊ ဖြစ်ခြင်းကို ပဿတိ၊ ရှု၏။
 တဏှာသမုဒယာ၊ တဏှာ အဖြစ်ခြင်းကြောင့်၊ ဥဒယံ၊ ဖြစ်ခြင်းကို ပဿတိ၊ ရှု၏။
 ဖြစ်ခြင်း။ ဣတိ၊ ဣသိ။ ပစ္စယသမုဒယဋ္ဌေန၊ အကြောင့်၊ အဖြစ်သော အနက်
 ကြောင့်။ ရူပက္ခန္ဓိဿ၊ ရူပက္ခန္ဓာ၏ ဥဒယံ၊ ဖြစ်ခြင်းကို ပဿတိ၊ ရှု၏။
 ကမ္မသမုဒယာ၊ ကံ အဖြစ်ခြင်းကြောင့်။ ရူပသမုဒယော၊ ရုပ် အဖြစ်ခြင်း။
 ဣတိ၊ ဣသိ။ ပစ္စယသမုဒယဋ္ဌေန၊ အကြောင့်၊ အဖြစ်သော အနက်ကြောင့်။
 ရူပက္ခန္ဓိဿ၊ ရူပက္ခန္ဓာ၏ ဥဒယံ၊ ဖြစ်ခြင်းကို ပဿတိ၊ ရှု၏။ အာဟာ
 ရသမုဒယာ၊ အာဟာရ အဖြစ်ခြင်းကြောင့်။ ရူပသမုဒယော၊ ရုပ် အဖြစ်
 ခြင်း။ ဣတိ၊ ဣသိ။ ပစ္စယသမုဒယဋ္ဌေန၊ အကြောင့်၊ အဖြစ်သော အနက်
 ကြောင့်။ ရူပက္ခန္ဓိဿ၊ ရူပက္ခန္ဓာ၏ ဥဒယံ၊ ဖြစ်ခြင်းကို ပဿတိ၊ ရှု၏။
 နိဗ္ဗတ္တိ လက္ခဏံ၊ ဖြစ်သော သဘော လက္ခဏာကို ပဿန္တောပိ၊ မြင်သော်
 လည်း။ ရူပက္ခန္ဓိဿ၊ ရူပက္ခန္ဓာ၏ ဥဒယံ၊ ဖြစ်ခြင်းကို ပဿတိ၊ ရှု၏။
 ရူပက္ခန္ဓိဿ၊ ရူပက္ခန္ဓာ၏ ဥဒယံ၊ ဖြစ်ခြင်းကို ပဿန္တော၊ ရှုသည်
 ရှိသော်။ ဣမာနိ ပဗ္ဗ လက္ခဏာနိ၊ ဤ ဥဒယံ လက္ခဏာ-၅-ပါး တို့ကို ပဿ
 တိ၊ ရှု၏။

ရူပက္ခန္ဓာ၏ ပျက်သော သဘောကို၊ ဝယ-ဟု ရှုသည် ရှိသော်၊ အ
 ကယ် ဝယ လက္ခဏာ-၅-ပါး တို့ကို ရှုသည်။

ရုပ်ပျက်သော ခဏ ခဏ၊ ယခု အသစ် အသစ် ဖြစ်ခြင်း ငှါထိုက်
 သော- အဝိဇ္ဇာ ၏ မဖြစ်ခြင်းကြောင့်၊ နောင် အသစ် အသစ် ဖြစ်ခြင်း ငှါ
 ထိုက်သော ရုပ် ၏၊ နောင် အသစ် အသစ် မဖြစ်၊ ဣသိ မရှိသော အ
 ကြောင့် ၏ မရှိသော အကျိုးကို ဖြေ၍၊ ရုပ်ပျက်သော ခဏ ခဏ၊ ယခု အ
 သစ် အသစ် ဖြစ်ခြင်း ငှါ မထိုက်သော- အဝိဇ္ဇာ ၏ ယခု အကြောင့် မဖြစ်
 ခြင်းကြောင့်၊ နောင် အသစ် အသစ် အကျိုး မဖြစ်သော ရူပက္ခန္ဓာ ၏ အ
 ကျိုး ပျက်သော သဘောကို- ဝယ-ဟု ရှု၏။

ရုပ်ပျက်သော ခဏ ခဏ၊ ယခု အသစ် အသစ် ဖြစ်ခြင်း ငှါထိုက်
 သော- တဏှာ ၏ မဖြစ်ခြင်းကြောင့်၊ နောင် အသစ် အသစ် ဖြစ်ခြင်း ငှါ
 ထိုက်သော ရုပ် ၏၊ နောင် အသစ် အသစ် မဖြစ်။ ဣသိ မရှိသော အ
 ကြောင့် ၏ မရှိသော အကျိုးကို ဖြေ၍၊ ရုပ်ပျက်သော ခဏ ခဏ၊ ယခု အ
 သစ် အသစ် ဖြစ်ခြင်း ငှါ မထိုက်သော တဏှာ ၏ ယခု အကြောင့် မဖြစ်
 ခြင်းကြောင့်၊ နောင် အသစ် အသစ် အကျိုး မဖြစ်သော ရူပက္ခန္ဓာ ၏ အ
 ကျိုး ပျက်သော သဘောကို- ဝယ-ဟု ရှု၏။

ရုပ်ပျက်သော ခဏ ခဏ၊ ယခု အသစ် အသစ် ဖြစ်ခြင်း ငှါထိုက်သော

ကံ၏မဖြစ်ခြင်းကြောင့်၊ နောင်အသစ်အသစ်ဖြစ်ခြင်းငှါထိုက်သော
အကြောင်း၏မရှိသောအကြောင်း၏မရှိသောအကြောင်း၏မရှိသော
အကျိုးကိုဖြုတ်ရုပ်ပျက်သော ၁၈၈၁၈၈၊ ယခုအသစ်အသစ်ဖြစ်ခြင်းငှါ
ထိုက်သော ကံ၏မရှိသောအကြောင်းမဖြစ်ခြင်းကြောင့်၊ နောင်အသစ်အသစ်
အကျိုးမဖြစ်သော ရူပက္ခန္ဓာ၏အကျိုးပျက်သောသဘောကို-၀ ယ-
ရှု၏။

ရုပ်ပျက်သော ၁၈၈၁၈၈၊ ယခုအသစ်အသစ်စားသော ကံခြင်းငှါ
ထိုက်သော အာဟာရ၏မဖြစ်ခြင်းကြောင့်၊ ရုပ်မဖြစ်၊ ကျသို့ မရှိသော
အကြောင်း၏ မရှိသောအကျိုးကိုဖြုတ်၊ ရုပ်ပျက်သော ၁၈၈၁၈၈၊ ယခု
အသစ်အသစ်စားသော ကံခြင်းငှါမထိုက်သော အာဟာရ၏ယခုအ
ကြောင်းမဖြစ်ခြင်းကြောင့်၊ ယခုအသစ်အသစ်အကျိုးမဖြစ်သော ရူပ
က္ခန္ဓာ၏အကျိုးပျက်သောသဘောကို-၀ ယ-ဟု ရှု၏။

ရုပ်ပျက်သော ၁၈၈၁၈၈၊ သဘာဝ လက္ခဏာ၊ သာမည လက္ခဏာ၊
သင်္ခတ လက္ခဏာ-၃-ပါးတို့တွင်၊ သင်္ခတ လက္ခဏာ ၄၅၃-၁၈၈ အားဖြင့်
ပျက်သောသဘော လက္ခဏာကို ဖြစ်သော်လည်း၊ ရူပက္ခန္ဓာ၏-၁၈၈
သောသဘောကို-၀ ယ-ဟု ရှု၏။

ရူပက္ခန္ဓာ၏ ပျက်သောသဘောကို-၀ ယ-ဟု ရှုသည်ရှိသော်၊
၀ ယ လက္ခဏာ-၅-ပါးတို့ကို ရှု၏။

အဝိဇ္ဇာ နိရောဓာ၊ ရူပနိရောဓောတိ ပစ္စယနိရောဓ ဌေနံ ရူပက္ခန္ဓာ
ဝယံ ပဿတိ။ တဏှာ နိရောဓာ၊ ရူပနိရောဓောတိ ပစ္စယနိရောဓ ဌေနံ ရူပ
က္ခန္ဓာဝယံ ပဿတိ။ ကမ္မနိရောဓာ၊ ရူပနိရောဓောတိ ပစ္စယနိရောဓ ဌေနံ ရူပ
က္ခန္ဓာဝယံ ပဿတိ။ အာဟာရ နိရောဓာ၊ ရူပနိရောဓောတိ ပစ္စယနိရောဓ
နံ ရူပက္ခန္ဓာဝယံ ပဿတိ။ ဝိပင်္ဂါကာမ လက္ခဏံ ပဿန္တော ပီ ရူပက္ခန္ဓာ
ဝယံ ပဿတိ။ " ရူပက္ခန္ဓာ ဝယံ ပဿန္တော ဣဇာနိ ပဋ္ဌ လက္ခဏာနိ
ပဿတိ။ "

အဝိဇ္ဇာ နိရောဓာ၊ အဝိဇ္ဇာ ၏ ခြေလှမ်းခြင်းကြောင့်။ ရူပနိရောဓ
ရုပ်၏ ခြေလှမ်းခြင်း။ ဣတိ၊ ကျသို့။ ပစ္စယ နိရောဓ ဌေနံ၊ အကြောင်း၏
သော အနက်ကြောင့်။ ရူပက္ခန္ဓာ၊ ရူပက္ခန္ဓာ၏။ ဝယံ၊ ပျက်ခြင်းကို
ပဿတိ၊ ရှု၏။ တဏှာ နိရောဓာ၊ တဏှာ ၏ ခြေလှမ်းခြင်းကြောင့်။ ရူပနိ
ရော၊ ရုပ် ၏ ခြေလှမ်းခြင်း။ ဣတိ၊ ကျသို့။ ပစ္စယ နိရောဓ ဌေနံ၊ အကြောင်း
ခြေလှမ်းသော အနက်ကြောင့်။ ရူပက္ခန္ဓာ၊ ရူပက္ခန္ဓာ၏။ ဝယံ၊ ပျက်ခြင်း
ကို။ ပဿတိ၊ ရှု၏။ ကမ္မ နိရောဓာ၊ ကံ ၏ ခြေလှမ်းခြင်းကြောင့်။ ရူပနိ
ရော၊ ရုပ် ၏ ခြေလှမ်းခြင်း။ ဣတိ၊ ကျသို့။ ပစ္စယ နိရောဓ ဌေနံ၊ အကြောင်း
ခြေလှမ်းသော အနက်ကြောင့်။ ရူပက္ခန္ဓာ၊ ရူပက္ခန္ဓာ၏။ ဝယံ၊ ပျက်ခြင်း
ကို။ ပဿတိ၊ ရှု၏။ အာဟာရ နိရောဓာ၊ အာဟာရ ၏ ခြေလှမ်းခြင်းကြောင့်။
ရူပနိရောဓာ၊ ရုပ် ၏ ခြေလှမ်းခြင်း။ ဣတိ၊ ကျသို့။ ပစ္စယ နိရောဓ ဌေနံ

ကြောင်းအခြေပြသော အနက်ကြောင့် ရူပက္ခန္ဓာသာ၊ ရူပက္ခန္ဓာ၏ဝယ်၊
 ပျက်ခြင်းကို နှိပ်သတ်၊ ရှု၏ဝိပင်္ဂါဏမလက္ခဏံ၊ ပျက်သောသဘော
 လက္ခဏာကို ပဿန္တောယိ၊ မြင်သော်လည်း ရူပက္ခန္ဓာသာ၊ ရူပက္ခန္ဓာ၏ဝယ်၊
 ပျက်ခြင်းကို ပဿသတိ၊ ရှု၏။ " ရူပက္ခန္ဓာသာ၊ ရူပက္ခန္ဓာ၏
 လက္ခဏာ-၅-ပါးတို့ကို ပဿသတိ၊ ရှု၏။ " ရူပက္ခန္ဓာသာ၊ ရူပက္ခန္ဓာ၏ဝယ်၊
 လက္ခဏာ-၅-ပါးတို့ကို ပဿသတိ၊ ရှု၏။ "

ဝေဒနက္ခန္ဓာ၏ဖြစ်သောသဘောကို-ဥဒယ-ဟု ရှုသည်ရှိသော်၊
 အာဟာရဥဒယ လက္ခဏာ-၅-ပါးတို့ကို ရှုသည်ရှိသော်၊
 ရှေးရှေးဘဝ၊ ကံကို အားထုတ်သော ကာလကာလ၊ တစ်စုံတစ်ခု မသိ
 သော ခဏခဏ၊ အဝိဇ္ဇာ၏ဖြစ်ခြင်းကြောင့်၊ ယခုယခုဘဝ၊ အကျိုးနှင့်
 ပြည့်စုံသော ကာလကာလ-ဝေဒနာဖြစ်၏။ ဤသို့ ရှိသောအကြောင်း အ
 ရှိသော အကျိုးကို ပြု၍၊ ဝေဒနာဖြစ်သော ခဏခဏ၊ ရှေးဘဝဖြင့် ဖြီးသော
 အဝိဇ္ဇာ၏-အကြောင်း ရှိသော အားဖြင့် ဖြစ်ခြင်းကြောင့်၊ ဝေဒနက္ခန္ဓာ၏
 အကျိုးဖြစ်သော သဘောကို-ဥဒယ-ဟု ရှု၏။ "

ရှေးရှေးဘဝ၊ ကံကို အားထုတ်သော ကာလကာလ၊ တစ်စုံတစ်ခု-တပ်
 မက်သော ခဏခဏ၊ တဏှာ၏ဖြစ်ခြင်းကြောင့်၊ ယခုယခုဘဝ၊ အကျိုး
 မင်သော ခဏခဏ၊ တဏှာ၏ဖြစ်ခြင်းကြောင့်၊ ယခုယခုဘဝ၊ အကျိုး
 နှင့်ပြည့်စုံသော ကာလကာလ-ဝေဒနာဖြစ်၏။ ဤသို့ ရှိသောအကြောင်း
 အကျိုးကို ပြု၍၊ ဝေဒနာဖြစ်သော ခဏခဏ၊ ရှေးဘဝဖြင့် ဖြီးသော
 တဏှာ၏-အကြောင်း ရှိသော အားဖြင့် ဖြစ်ခြင်းကြောင့်၊ ဝေဒနက္ခန္ဓာ၏
 အကျိုးဖြစ်သော သဘောကို-ဥဒယ-ဟု ရှု၏။ "

ရှေးရှေးဘဝ၊ ကံကို အား ထုတ်သော ကာလကာလ၊ တစ်စုံတစ်ခု-ဖြ
 သော ခဏခဏ၊ ကံ၏ဖြစ်ခြင်းကြောင့်၊ ယခုယခုဘဝ၊ အကျိုးနှင့်ပြည့်
 စုံသော ကာလကာလ၊ ဝေဒနာဖြစ်၏။ ဤသို့ ရှိသောအကြောင်း အ
 အကျိုးကို ပြု၍၊ ဝေဒနာဖြစ်သော ခဏခဏ၊ ရှေးဘဝဖြင့် ဖြီးသော ကံ၏
 အကြောင်း ရှိသော အားဖြင့် ဖြစ်ခြင်းကြောင့်၊ ဝေဒနက္ခန္ဓာ၏အကျိုးဖြစ်
 သော သဘောကို-ဥဒယ-ဟု ရှု၏။ "

ယခုယခုဘဝ၊ ပဝတ္တိကာလ-တွေ့သော ခဏခဏ၊ ဖဿ၏ဖြစ်ခြင်း
 ကြောင့်၊ ဝေဒနာ ဖြစ်၏။ ဤသို့ ရှိသောအကြောင်း အကျိုးကို
 ပြု၍၊ ဝေဒနာဖြစ်သော ခဏခဏ၊ တွေ့သော ခဏဖြင့် ဖြီးသော ဖဿ၏
 အကြောင်း ရှိသော အားဖြင့် ဖြစ်ခြင်းကြောင့်၊ ဝေဒနက္ခန္ဓာ၏အကျိုး
 ဖြစ်သော သဘောကို-ဥဒယ-ဟု ရှု၏။ "

ဝေဒနာဖြစ်သော ခဏခဏ၊ သဘာဝလက္ခဏာ၊ သာမညလက္ခဏာ၊
 သင်္ခတလက္ခဏာ၊ ၃-ပါးတို့တွင် သင်္ခတလက္ခဏာဌာန-ခဏအားဖြင့်
 ဖြစ်သော သဘော လက္ခဏာကို မြင်သော်လည်း၊ ဝေဒနက္ခန္ဓာ၏ ခဏ
 ဖြစ်သော သဘောကို-ဥဒယ-ဟု ရှု၏။ " ဝေဒနက္ခန္ဓာ၏ဖြစ်သောသဘော
 ကို-ဥဒယ-ဟု ရှုသည်ရှိသော်၊ ဤဥဒယ လက္ခဏာ-၅-ပါးတို့ကို ရှု၏။ "

အဝိဇ္ဇာသမုဒယာဝေဒနာသမုဒယောတိပစ္စယသမုဒယဒ္ဓေန
ဝေဒနက္ခန္ဓဿ ဥဒယံပဿတိ။ တဏှာသမုဒယာဝေဒနာသမုဒယော
ပစ္စယသမုဒယဒ္ဓေနဝေဒနက္ခန္ဓဿ ဥဒယံပဿတိ။ ဂမ္ဘသမုဒယာ
ဒနာသမုဒယောတိပစ္စယသမုဒယဒ္ဓေန ဝေဒနက္ခန္ဓဿ ဥဒယံပဿတိ။
ပဿသမုဒယာဝေဒနာသမုဒယောတိပစ္စယသမုဒယဒ္ဓေန ဝေဒနက္ခန္ဓဿ
ဥဒယံပဿတိ။ နိဗ္ဗတ္တိလက္ခဏံပဿန္တေပိ ဝေဒနက္ခန္ဓဿ ဥဒယံပဿတိ။
"ဝေဒနက္ခန္ဓဿ ဥဒယံပဿန္တေ ဣမာနိပဉ္စလက္ခဏာနိပဿတိ။
အဝိဇ္ဇာသမုဒယာ၊ အဝိဇ္ဇာအဖြစ်ခြင်းကြောင့်။ ဝေဒနာသမုဒယော
ဝေဒနာအဖြစ်ခြင်းကို။ ဣတိ၊ ဤသို့။ ပစ္စယသမုဒယဒ္ဓေန၊ အကြောင်းအ
ဖြစ်သော အနက်ကြောင့်။ ဝေဒနက္ခန္ဓဿ၊ ဝေဒနက္ခန္ဓာ၏။ ဥဒယံ၊ ဖြစ်
ခြင်းကို။ ပဿတိ၊ ရှု၏။ တဏှာသမုဒယာ၊ တဏှာအဖြစ်ခြင်းကြောင့်။
ဝေဒနာသမုဒယော၊ ဝေဒနာအဖြစ်ခြင်း။ ဣတိ၊ ဤသို့။ ပစ္စယသမုဒယ
ဒ္ဓေန၊ အကြောင်းအဖြစ်သော အနက်ကြောင့်။ ဝေဒနက္ခန္ဓဿ၊ ဝေဒန
က္ခန္ဓာ၏။ ဥဒယံ၊ ဖြစ်ခြင်းကို။ ပဿတိ၊ ရှု၏။ ဂမ္ဘသမုဒယာ၊ ဂမ္ဘာ
ခြင်းကြောင့်။ ဝေဒနာသမုဒယော၊ ဝေဒနာအဖြစ်ခြင်း။ ဣတိ၊ ဤသို့။
ပဿသမုဒယဒ္ဓေန၊ အကြောင်းအဖြစ်သော အနက်ကြောင့်။ ဝေဒနက္ခန္ဓ
ဝေဒနက္ခန္ဓာ၏။ ဥဒယံ၊ ဖြစ်ခြင်းကို။ ပဿတိ၊ ရှု၏။ ပဿသမုဒယာ
ပဿအဖြစ်ခြင်းကြောင့်။ ဝေဒနာသမုဒယော၊ ဝေဒနာအဖြစ်ခြင်း။
ဣတိ၊ ဤသို့။ ပစ္စယသမုဒယဒ္ဓေန၊ အကြောင်းအဖြစ်သော အနက်ကြောင့်။
ဝေဒနက္ခန္ဓဿ၊ ဝေဒနက္ခန္ဓာ၏။ ဥဒယံ၊ ဖြစ်ခြင်းကို။ ပဿတိ၊ ရှု၏။
လက္ခဏံ၊ ဖြစ်သော သဘောလက္ခဏာကို။ ပဿန္တေပိ၊ မြင်သော်လည်း
ဝေဒနက္ခန္ဓဿ၊ ဝေဒနက္ခန္ဓာ၏။ ဥဒယံ၊ ဖြစ်ခြင်းကို။ ပဿတိ၊ ရှု၏။
ဝေဒနက္ခန္ဓဿ၊ ဝေဒနက္ခန္ဓာ၏။ ဥဒယံ၊ ဖြစ်ခြင်းကို။ ပဿန္တေ၊ ရှုသည်
ရှိသော်။ ဣမာနိပဉ္စလက္ခဏာနိ၊ ဤဥဒယလက္ခဏာ-၅-ပါးတို့ကို။ ပဿ
တိ၊ ရှု၏။ "

ဝေဒနက္ခန္ဓာ၏ပျက်သောသဘောကို-ဝယ-ဟု ရှုသည်ရှိသော်
အဘယ်ဝယလက္ခဏာ-၅-ပါးတို့ကို ရှုသနည်း။ " !

ဝေဒနာပျက်သောခဏခဏ၊ ယခုအသစ်အသစ်ဖြစ်ခြင်းရှိသ
သော အဝိဇ္ဇာအဖြစ်ခြင်းကြောင့်။ နောင်အသစ်အသစ်ဖြစ်ခြင်းရှိ
ထိုက်သော ဝေဒနာ၏ နောင်အသစ်အသစ်မဖြစ်။ ဣသို့မရှိသော
အကြောင်း၏ မရှိသော အကျိုးကိုဖြုတ်၍၊ ဝေဒနာပျက်သောခဏခဏ
ယခုအသစ်အသစ်ဖြစ်ခြင်းရှိမထိုက်သော အဝိဇ္ဇာအဖြစ်ခြင်းကြောင့်
မဖြစ်ခြင်းကြောင့်၊ နောင်အသစ်အသစ်အကျိုးမဖြစ်သော ဝေဒနာ
၏အကျိုးပျက်သောသဘောကို၊ ဝယ-ဟု ရှု၏။ "

ဝေဒနာပျက်သောခဏခဏ၊ ယခုအသစ်အသစ်ဖြစ်ခြင်းရှိသ
သော တဏှာအဖြစ်ခြင်းကြောင့်၊ နောင်အသစ်အသစ်ဖြစ်ခြင်းရှိ

ထိုက်သော ဝေဒနာ၏-နောင်အသစ်အသစ်မဖြစ်အောင် မရှိသော အကြောင်း၏-မရှိသော အကျိုးကို ပြု၍ ဝေဒနာ ပျက်သော ခဏခဏ၊ ယခုအသစ်အသစ် ဖြစ်ခြင်းငှါ မထိုက်သော တဏှာ၏-ယခုအကြောင်း မဖြစ်ခြင်းကြောင့်၊ နောင်အသစ်အသစ်အကျိုး မဖြစ်သော ဝေဒနာ ကွန့်၏-အကျိုး ပျက်သော သဘောကို-ဝယ-ဟု ချူ၏။ "

ဝေဒနာ ပျက်သော ခဏခဏ၊ ယခုအသစ်အသစ် ဖြစ်ခြင်းငှါ ထိုက်သော ဝေဒနာ၏-နောင်အသစ်အသစ်ဖြစ်ခြင်းငှါ ထိုက်၏-မရှိသော အကျိုးကို ပြု၍ ဝေဒနာ ပျက်သော ခဏခဏ၊ ယခုအသစ်အသစ် ဖြစ်ခြင်းငှါ မထိုက်သော တံ၏-ယခုအကြောင်း မဖြစ်ခြင်းကြောင့်၊ နောင်အသစ်အသစ် အကျိုး မဖြစ်သော ဝေဒနာ ကွန့်၏-အကျိုး ပျက်သော သဘောကို-ဝယ-ဟု ချူ၏။ "

ဝေဒနာ ပျက်သော ခဏခဏ၊ ယခုအသစ်အသစ်တွေ့ခြင်းငှါ ထိုက်သော ဖဿ၏-မဖြစ်ခြင်းကြောင့်၊ ဝေဒနာ မဖြစ်အောင် မရှိသော အကြောင်း၏-မရှိသော အကျိုးကို ပြု၍ ဝေဒနာ ပျက်သော ခဏခဏ၊ ယခုအသစ်အသစ် တွေ့ခြင်းငှါ မထိုက်သော ဖဿ၏-ယခုအကြောင်း မဖြစ်ခြင်းကြောင့်၊ ယခုအသစ်အသစ် အကျိုး မဖြစ်သော ဝေဒနာ ကွန့်၏-အကျိုး ပျက်သော သဘောကို-ဝယ-ဟု ချူ၏။ "

ဝေဒနာ ပျက်သော ခဏခဏ၊ သဘာဝလက္ခဏာ၊ သာမညလက္ခဏာ၊ သင်္ခတလက္ခဏာ၊ ၃-ပါးတို့တွင် သင်္ခတလက္ခဏာ ဌာန၊ ခဏအားဖြင့် ပျက်သော သဘောလက္ခဏာကို ဖြစ်သော်လည်း၊ ဝေဒနာ ကွန့်၏-ခဏ ပျက်သော သဘောကို-ဝယ-ဟု ချူ၏။ "

ဝေဒနာ ကွန့်၏ ပျက်သော သဘောကို-ဝယ-ဟု ချူသည်ကို သော်၊ ဤဝယ-လက္ခဏာ-၅-ပါးတို့ကို ချူ၏။ " အဝိဇ္ဇာ နိရောဓာ ဝေဒနာ နိရောဓောတိ ပစ္စယ နိရောဓဋ္ဌေန ဝေဒနာ ကွန့်ဿ ဝယံ ပဿတိ။ တဏှာ နိရောဓာ ဝေဒနာ နိရောဓောတိ ပစ္စယ နိရောဓဋ္ဌေန ဝေဒနာ ကွန့်ဿ ဝယံ ပဿတိ။ ဂပ္ပ နိရောဓာ ဝေဒနာ နိရောဓောတိ ပစ္စယ နိရောဓဋ္ဌေန ဝေဒနာ ကွန့်ဿ ဝယံ ပဿတိ။ ဖဿ နိရောဓာ ဝေဒနာ နိရောဓောတိ ပစ္စယ နိရောဓဋ္ဌေန ဝေဒနာ ကွန့်ဿ ဝယံ ပဿတိ။ ဝိပင်္ဂါကာ မလက္ခဏံ ပဿန္တော ဟိ ဝေဒနာ ကွန့်ဿ ဝယံ ပဿတိ။ " ဝေဒနာ ကွန့်ဿ ဝယံ ပဿန္တော ဣဏာ နိပဗ္ဗိဿ ဝယံ ပဿတိ။ " လက္ခဏာ နိပဿတိ။ "

အဝိဇ္ဇာ နိရောဓာ၊ အဝိဇ္ဇာ ၏ ခြုတ်ခြင်းကြောင့်၊ ဝေဒနာ နိရောဓော၊ ဝေဒနာ ၏ ခြုတ်ခြင်းကြောင့်၊ ဣတိ၊ ဤသို့။ ပစ္စယ နိရောဓဋ္ဌေန၊ အကြောင်း၏ ခြုတ်သော အနက်ကြောင့်။ ဝေဒနာ ကွန့်ဿ၊ ဝေဒနာ ကွန့်၏ ဝယံ၊ ပျက်ခြင်းကို။ ပဿတိ၊ ချူ၏။ တဏှာ နိရောဓာ၊ တဏှာ ၏

ခြောက်ခြင်းကြောင့်၊ ဝေဒနာနိရောဓော၊ ဝေဒနာ၏ခြောက်ခြင်း။ ကျွန်ုပ်တို့
 ကျွန်ုပ်တို့။ ပစ္စယနိရောဓဋ္ဌေန၊ အကြောင်း၏ခြောက်သော အနက်ကြောင့်
 ဝေဒနက္ခန္ဓဿ၊ ဝေဒနက္ခန္ဓာ၏။ ဝယ်၊ ပျက်ခြင်းကို။ ပဿတိ၊ ရှု၏။
 ကမ္မနိရောဓာ၊ ကံ၏ခြောက်ခြင်းကြောင့်။ ဝေဒနာနိရောဓော၊ ဝေဒနာ
 ၏ခြောက်ခြင်း။ ကျွန်ုပ်တို့။ ကျွန်ုပ်တို့။ ပစ္စယနိရောဓဋ္ဌေန၊ အကြောင်း၏ခြောက်
 သော အနက်ကြောင့်။ ဝေဒနက္ခန္ဓဿ၊ ဝေဒနက္ခန္ဓာ၏။ ဝယ်၊ ပျက်
 ခြင်းကို။ ပဿတိ၊ ရှု၏။ ဖဿနိရောဓာ၊ ဖဿ၏ခြောက်ခြင်းကြောင့်
 ဝေဒနာနိရောဓော၊ ဝေဒနာ၏ခြောက်ခြင်း။ ကျွန်ုပ်တို့။ ကျွန်ုပ်တို့။ ပစ္စယနိ
 ရောဓဋ္ဌေန၊ အကြောင်း၏ခြောက်သော အနက်ကြောင့်။ ဝေဒနက္ခ
 န္ဓဿ၊ ဝေဒနက္ခန္ဓာ၏။ ဝယ်၊ ပျက်ခြင်းကို။ ပဿတိ၊ ရှု၏။ ဝိပင်္ဂါ
 မလက္ခဏံ၊ ပျက်သော သဘောလက္ခဏာကို။ ပဿန္တေပိ၊ မြင်သော
 လည်း။ ဝေဒနက္ခန္ဓဿ၊ ဝေဒနက္ခန္ဓာ၏။ ဝယ်၊ ပျက်ခြင်းကို။ ပဿ
 တိ၊ ရှု၏။ " ဝေဒနက္ခန္ဓဿ၊ ဝေဒနက္ခန္ဓာ၏။ ဝယ်၊ ပျက်ခြင်းကို
 ပဿန္တေ၊ ရှုသည်ရှိသော်။ ကုမာနိ ပဉ္စလက္ခဏာနိ၊ ကျွန်ုပ်တို့ ဝယ် လက္ခ
 ဏာ-၅-ပါးတို့ကို။ ပဿတိ၊ ရှု၏။ "

သညက္ခန္ဓာ၏ဖြစ်သော သဘောကို-ဥဒယ-ဟု ရှုသည်ရှိ
 သော်၊ အဘယ်ဥဒယ လက္ခဏာ-၅-ပါးတို့ကို ရှုသနည်း။ "

ရှေးရှေးဘဝ၊ ကံကိုအားထုတ်သော ကာလကာလ၊ တစ်စုံတစ်
 မသိသော ခဏခဏ၊ အဝိဇ္ဇာ၏ဖြစ်ခြင်းကြောင့်၊ ယခုယခုဘဝ၊ အ
 ကျိုးနှင့်ပြည့်စုံသော ကာလကာလ-သညာဖြစ်၏။ ကျွန်ုပ်တို့ ရှိသော
 အကြောင်း၏-ရှိသော အကျိုးကိုပြု၍၊ သညာ၏ဖြစ်သော ခဏ
 ခဏ၊ ရှေးဘဝဖြင့်ဖြစ်သော အဝိဇ္ဇာ၏-အကြောင်းရှိသော အားဖြင့်
 ဖြစ်ခြင်းကြောင့်၊ သညက္ခန္ဓာ၏-အကျိုးဖြစ်သော သဘောကို-ဥဒယ
 ဟု ရှု၏။ "

ရှေးရှေးဘဝ၊ ကံကိုအားထုတ်သော ကာလကာလ၊ တစ်စုံတစ်
 တစ်မင်သော ခဏခဏ၊ တဏှာ၏ဖြစ်ခြင်းကြောင့်၊ ယခုယခု
 အကျိုးနှင့်ပြည့်စုံသော ကာလကာလ-သညာဖြစ်၏။ ကျွန်ုပ်တို့ ရှိသော
 အကြောင်း၏-ရှိသော အကျိုးကိုပြု၍၊ သညာဖြစ်သော ခဏခဏ
 ရှေးဘဝဖြင့်ဖြစ်သော တဏှာ၏-အကြောင်းရှိသော အားဖြင့်ဖြစ်
 ခြင်းကြောင့်၊ သညက္ခန္ဓာ၏-အကျိုးဖြစ်သော သဘောကို-ဥဒယ
 ဟု ရှု၏။ "

ရှေးရှေးဘဝ၊ ကံကိုအားထုတ်သော ကာလကာလ၊ တစ်စုံတစ်
 ပြုသော ခဏခဏ+ ကံ၏ဖြစ်ခြင်းကြောင့်၊ ယခုယခုဘဝ၊ အကျိုး
 ပြည့်စုံသော ကာလကာလ-သညာဖြစ်၏။ ကျွန်ုပ်တို့ ရှိသော အကြောင်း
 ၏-ရှိသော အကျိုးကိုပြု၍၊ သညာဖြစ်သော ခဏခဏ၊ ရှေးဘဝ
 ဖြင့်ဖြစ်သော ကံ၏-အကြောင်းရှိသော အားဖြင့်ဖြစ်ခြင်းကြောင့်

သညာက္ခန္ဓာ၏အကျိုးဖြစ်သောသဘောကို-ဥဒယ-ဟုရှု၏။
 ယခုယခုဘဝ၊ပဝတ္တိကာလ-တွေ့သောခဏခဏ၊ပဿ၏
 ဖြစ်ခြင်းကြောင့်၊သညာဖြစ်၏။ဤသို့ရှိသောအကြောင်း၊အရှိသော
 အကျိုးကိုပြု၍၊သညာဖြစ်သောခဏခဏ၊တွေ့သောခဏဖြစ်ပြီးသော
 ပဿ၏-အကြောင်းရှိသောအားဖြင့်ဖြစ်ခြင်းကြောင့်၊သညာက္ခန္ဓာ၏
 အကျိုးဖြစ်သောသဘောကို-ဥဒယ-ဟုရှု၏။

သညာ ဖြစ်သော ခဏခဏ၊သဘာဝလက္ခဏာ၊သာမညလက္ခဏာ၊
 သင်္ခတလက္ခဏာ၊၃-ပါးတို့တွင်၊သင်္ခတလက္ခဏာဌာန၊ခဏအားဖြင့်
 ဖြစ်သော သဘောလက္ခဏာကိုဖြင့်သော်လည်း၊သညာက္ခန္ဓာ၏-ခဏ
 ဖြစ်သောသဘောကို-ဥဒယ-ဟုရှု၏။

သညာက္ခန္ဓာ၏ဖြစ်သောသဘောကို-ဥဒယ-ဟုရှုသည်ရှိသော်၊
 ဤဥဒယလက္ခဏာ-၅-ပါးတို့ကိုရှု၏။

အဝိဇ္ဇာ သမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန
 သညာက္ခန္ဓဿ ဥဒယံ ပဿတိ။ တဏှာသမုဒယာ သညာသမုဒယော
 တိ ပစ္စယ သမုဒယ ဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။ ဂမ္မသမုဒ
 ယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ
 ပဿတိ။ ဖဿ သမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန
 သညာက္ခန္ဓဿ ဥဒယံ ပဿတိ။ နိဗ္ဗတ္တိ လက္ခဏံ ပဿန္တောပိ သညာက္ခ
 န္ဓဿ ဥဒယံ ပဿတိ။ သညာက္ခန္ဓဿ ဥဒယံ ပဿန္တောဇ္ဇမာနိ
 ပဗ္ဗလက္ခဏာနိ ပဿတိ။

အဝိဇ္ဇာ သမုဒယာ၊ အဝိဇ္ဇာ၏ဖြစ်ခြင်းကြောင့်၊သညာသမုဒ
 ယော၊သညာ၏ဖြစ်ခြင်း။ဇူတိ၊ဤသို့။ပစ္စယသမုဒယဋ္ဌေန၊အ
 ကြောင်း၊ဖြစ်သောအနက်ကြောင့်။သညာက္ခန္ဓဿ၊သညာက္ခန္ဓာ၏။
 ဥဒယံ၊ဖြစ်ခြင်းကို။ပဿတိ၊ရှု၏။တဏှာသမုဒယာ၊တဏှာ၏
 ဖြစ်ခြင်းကြောင့်။သညာသမုဒယော၊သညာ၏ဖြစ်ခြင်း။ဇူတိ၊ဤသို့။
 ပစ္စယသမုဒယဋ္ဌေန၊အကြောင်း၊ဖြစ်သောအနက်ကြောင့်။သ
 ညာက္ခန္ဓဿ၊သညာက္ခန္ဓာ၏။ဥဒယံ၊ဖြစ်ခြင်းကို။ပဿတိ၊ရှု၏။
 ဂမ္မသမုဒယာ၊ဂံ၏ဖြစ်ခြင်းကြောင့်။သညာသမုဒယော၊သ
 ညာ၏ဖြစ်ခြင်း။ဇူတိ၊ဤသို့။ပစ္စယသမုဒယဋ္ဌေန၊အကြောင်း
 ၏ဖြစ်သောအနက်ကြောင့်။သညာက္ခန္ဓဿ၊သညာက္ခန္ဓာ၏။ဥဒ
 ယံ၊ဖြစ်ခြင်းကို။ပဿတိ၊ရှု၏။ဗမ္မ ဖဿသမုဒယာ၊ဖဿ၏
 ဖြစ်ခြင်းကြောင့်။သညာသမုဒယော၊သညာ၏ဖြစ်ခြင်း။ဇူတိ၊ဤ
 သို့။ပစ္စယသမုဒယဋ္ဌေန၊အကြောင်း၊ဖြစ်သောအနက်ကြောင့်။
 သညာက္ခန္ဓဿ၊သညာက္ခန္ဓာ၏။ဥဒယံ၊ဖြစ်ခြင်းကို။ပဿတိ၊ရှု၏။
 နိဗ္ဗတ္တိ လက္ခဏံ၊ဖြစ်သောသဘောလက္ခဏာကို။ပဿန္တောပိ၊ဖြင့်
 သော်လည်း။သညာက္ခန္ဓဿ၊သညာက္ခန္ဓာ၏။ဥဒယံ၊ဖြစ်ခြင်းကို။

ပဿတိ၊ ခြုံ၏။ "သညာက္ခန္ဓာ၊ သညာက္ခန္ဓာ၏။ ဥဒယံ၊ ဖြစ်ခြင်းကို။ ပဿန္တော၊ ခြုံသည်ရှိသော်။ ဣဇာနိပဉ္စလက္ခဏာနိ၊ ဤဥဒယလက္ခဏာ-၅-ပါးတို့ကို။ ပဿတိ၊ ခြုံ၏။"

သညာက္ခန္ဓာ၏ပျက်သောသဘောကို-ဝယ-ဟု ခြုံသည်ရှိသော်၊ အဘယ်ဝယလက္ခဏာ-၅-ပါးတို့ကို ခြုံသည်နည်း။

သညာပျက်သောခဏခဏ၊ ယခုအသစ်အသစ်ဖြစ်ခြင်းငှါ ထိုက်သော အဝိဇ္ဇာ၏မဖြစ်ခြင်းကြောင့်၊ နောင်အသစ်အသစ်ဖြစ်ခြင်းငှါ ထိုက်သော သညာ၏-နောင်အသစ်အသစ်မဖြစ်၊ ဤသို့ မရှိသောအကြောင်း ၎င်းမရှိသောအကျိုးကိုဖြုတ်၍၊ သညာပျက်သောခဏခဏ၊ ယခုအသစ်အသစ်ဖြစ်ခြင်းငှါမထိုက်သော အဝိဇ္ဇာ၏ယခုအကြောင်းမဖြစ်ခြင်းကြောင့်၊ နောင်အသစ်အသစ်အကျိုးမဖြစ်သော သညာက္ခန္ဓာ၏-အကျိုးပျက်သောသဘောကို-ဝယ-ဟု ခြုံ၏။

သညာပျက်သောခဏခဏ၊ ယခုအသစ်အသစ်ဖြစ်ခြင်းငှါ ထိုက်သော တဏှာ၏မဖြစ်ခြင်းကြောင့်၊ နောင်အသစ်အသစ်ဖြစ်ခြင်းငှါ ထိုက်သော သညာ၏-နောင်အသစ်အသစ်မဖြစ်၊ ဤသို့ မရှိသောအကြောင်း ၎င်းမရှိသောအကျိုးကိုဖြုတ်၍၊ သညာပျက်သောခဏခဏ၊ ယခုအသစ်အသစ်ဖြစ်ခြင်းငှါမထိုက်သော တဏှာ၏ယခုအကြောင်းမဖြစ်ခြင်းကြောင့်၊ နောင်အသစ်အသစ်အကျိုးမဖြစ်သော သညာက္ခန္ဓာ၏-အကျိုးပျက်သောသဘောကို-ဝယ-ဟု ခြုံ၏။

သညာပျက်သောခဏခဏ၊ ယခုအသစ်အသစ်ဖြစ်ခြင်းငှါ ထိုက်သော ကံ၏မဖြစ်ခြင်းကြောင့်၊ နောင်အသစ်အသစ်ဖြစ်ခြင်းငှါ ထိုက်သော သညာ၏-နောင်အသစ်အသစ်မဖြစ်၊ ဤသို့ မရှိသောအကြောင်း ၎င်းမရှိသောအကျိုးကိုဖြုတ်၍၊ သညာပျက်သောခဏခဏ၊ ယခုအသစ်အသစ်ဖြစ်ခြင်းငှါမထိုက်သော ကံ၏-ယခုအကြောင်းမဖြစ်ခြင်းကြောင့်၊ နောင်အသစ်အသစ်အကျိုးမဖြစ်သော သညာက္ခန္ဓာ၏-အကျိုးပျက်သောသဘောကို-ဝယ-ဟု ခြုံ၏။

သညာပျက်သောခဏခဏ၊ ယခုအသစ်အသစ်တွေ့ခြင်းငှါ ထိုက်သော ပဿ၏မဖြစ်ခြင်းကြောင့်၊ သညာမဖြစ်၊ ဤသို့ မရှိသောအကြောင်း ၎င်းမရှိသောအကျိုးကိုဖြုတ်၍၊ သညာပျက်သောခဏခဏ၊ အသစ်အသစ်တွေ့ခြင်းငှါမထိုက်သော ပဿ၏-ယခုအကြောင်းမဖြစ်ခြင်းကြောင့်၊ ယခုအသစ်အသစ်အကျိုးမဖြစ်သော သညာက္ခန္ဓာ၏-အကျိုးပျက်သောသဘောကို-ဝယ-ဟု ခြုံ၏။

သညာပျက်သောခဏခဏ၊ သဘာဝလက္ခဏာသဘာဝလက္ခဏာ၊ သင်္ခတလက္ခဏာ၊ ၃-ပါးတို့တွင် သင်္ခတလက္ခဏာ ၄ နှစ်အားဖြင့် ပျက်သော သဘောလက္ခဏာကိုဖြင့်သော်လည်း၊ သညာ

ယ-ဟု

ညက္ခန္ဓာ၏-ခဏပျက်သောသဘောကို-ဝယ-ဟု ခြုံ၏။
 သညက္ခန္ဓာ၏ပျက်သောသဘောကို-ဝယ-ဟု ခြုံ၏။
 ဤဝယလက္ခဏာ-၅-ပါးတို့ကို ခြုံ၏။
 အဝိဇ္ဇာနိရောဓာသညာနိရောဓောတိပစ္စယနိရောဓဋ္ဌေနသ
 ညက္ခန္ဓာဝယံပဿတိ။ တဏှာနိရောဓာသညာနိရောဓောတိ
 ပစ္စယနိရောဓဋ္ဌေနသညက္ခန္ဓာဝယံပဿတိ။ ကမ္မနိရောဓာ
 သညာနိရောဓောတိပစ္စယနိရောဓဋ္ဌေနသညက္ခန္ဓာဝယံပဿ
 တိ။ ဖဿနိရောဓာသညာနိရောဓောတိပစ္စယနိရောဓဋ္ဌေနသ
 ညက္ခန္ဓာဝယံပဿတိ။ ဝိပလိကာမလက္ခဏံပဿန္တောပိသည
 ညက္ခန္ဓာဝယံပဿတိ။ သညက္ခန္ဓာဝယံပဿန္တော ဣ
 မာနိပဉ္စလက္ခဏာနိပဿတိ။

အဝိဇ္ဇာနိရောဓာ၊ အဝိဇ္ဇာ၏ခြုတ်ခြင်းကြောင့်၊ သညာနိရော
 ဓော၊ သညာ၏ခြုတ်ခြင်း။ ဣတိ၊ ဤသို့။ ပစ္စယနိရောဓဋ္ဌေန၊ အကြောင်း
 ၏ခြုတ်သောအနက်ကြောင့်၊ သညက္ခန္ဓာ၊ သညက္ခန္ဓာ၏။ ဝယံ၊
 ပျက်ခြင်းကို။ ပဿတိ၊ ခြုံ၏။ တဏှာနိရောဓာ၊ တဏှာ၏ခြုတ်ခြင်း
 ကြောင့်။ သညာနိရောဓော၊ သညာ၏ခြုတ်ခြင်း။ ဣတိ၊ ဤသို့။ ပစ္စယ
 နိရောဓဋ္ဌေန၊ အကြောင်း၏ခြုတ်သောအနက်ကြောင့်၊ သညက္ခန္ဓ
 သာ၊ သညက္ခန္ဓာ၏။ ဝယံ၊ ပျက်ခြင်းကို။ ပဿတိ၊ ခြုံ၏။ ကမ္မနိရော
 ဓာ၊ ကံ၏ခြုတ်ခြင်းကြောင့်။ သညာနိရောဓော၊ သညာ၏ခြုတ်ခြင်း။
 ဣတိ၊ ဤသို့။ ပစ္စယနိရောဓဋ္ဌေန၊ အကြောင်း၏ခြုတ်သောအနက်
 ကြောင့်။ သညက္ခန္ဓာ၊ သညက္ခန္ဓာ၏။ ဝယံ၊ ပျက်ခြင်းကို။ ပဿတိ၊
 ခြုံ၏။ ဖဿနိရောဓာ၊ ဖဿ၏ခြုတ်ခြင်းကြောင့်။ သညာနိရောဓော၊
 သညာ၏ခြုတ်ခြင်း။ ဣတိ၊ ဤသို့။ ပစ္စယနိရောဓဋ္ဌေန၊ အကြောင်း
 ၏ခြုတ်သောအနက်ကြောင့်။ သညက္ခန္ဓာ၊ သညက္ခန္ဓာ၏။ ဝယံ၊
 ပျက်ခြင်းကို။ ပဿတိ၊ ခြုံ၏။ ဝိပလိကာမလက္ခဏံ၊ ပျက်သောသ
 ဘောလက္ခဏာကို။ ပဿန္တောပိ၊ ဖြစ်သော်လည်း။ သညက္ခန္ဓာ၊
 သညက္ခန္ဓာ၏။ ဝယံ၊ ပျက်ခြင်းကို။ ပဿတိ၊ ခြုံ၏။ သညက္ခန္ဓာ
 သာ၊ သညက္ခန္ဓာ၏။ ဝယံ၊ ပျက်ခြင်းကို။ ပဿန္တော၊ ခြုံသည်ရှိသော်။
 ဣမာနိပဉ္စလက္ခဏာနိ၊ ဤဝယလက္ခဏာ-၅-ပါးတို့ကို။ ပဿတိ၊ ခြုံ
 ၏။

သင်္ခါရက္ခန္ဓာ၏ဖြစ်သောသဘောကို-ဥဒယ-ဟု ခြုံသည်ရှိ
 သော်၊ အဘယ်ဥဒယလက္ခဏာ-၅-ပါးတို့ကို ခြုံသနည်း။
 ၅:၅:၁၀၊ ကံကိုအားထုတ်သောကာလကလ၊ တစုံတခု
 မသိသောခဏခဏ၊ အဝိဇ္ဇာ၏ဖြစ်ခြင်းကြောင့်၊ ယခုယခုဘဝအ
 ကျိုးနှင့် ဖြည့်စုံသောကာလကလ-သင်္ခါရဖြစ်၏၊ ဤသို့ရှိသော
 အကြောင်း၏ရှိသောအကျိုးကိုဖြုတ်၍၊ သင်္ခါရဖြစ်သောခဏခဏ၊

ရှေးဘဝဖြင့်ဖြီးသော အဝိဇ္ဇာ၏အကြောင်းရှိသောအားဖြင့် ဖြစ်
 ကြောင့် သင်္ခါရလက္ခဏာ၏အကျိုးဖြစ်သော သဘောကို-ဥဒယ-ဟု
 ရှေးရှေးဘဝ၊ ကံကိုအားထုတ်သော ကာလကာလ၊ တစ်ခုတစ်
 တစ်ဖန်သော ခဏခဏ၊ တဏှာ၏ဖြစ်ခြင်းကြောင့်၊ ယခုယခု
 အကျိုးနှင့်ဖြည့်စုံသော ကာလကာလ၊ သင်္ခါရဖြစ်၏။ ဤသို့ရှိသော
 အကြောင်း၏-ရှိသောအကျိုးကိုဖြည့်၊ သင်္ခါရဖြစ်သော ခဏခဏ၊
 ရှေးရှေးဘဝဖြင့်ဖြီးသော တဏှာ၏အကြောင်းရှိသော အားဖြင့်
 ဖြစ်ခြင်းကြောင့် သင်္ခါရလက္ခဏာ၏အကျိုး ဖြစ်သော သဘောကို-
 ဥဒယ-ဟု ခြုံ၏။ " "

ရှေးရှေးဘဝ၊ ကံကိုအားထုတ်သော ကာလကာလ၊ တစ်ခုတစ်
 သော ခဏခဏ၊ ကံ၏ဖြစ်ခြင်းကြောင့်၊ ယခုယခုဘဝ၊ အကျိုးနှင့်ဖြည့်
 စုံသော ကာလကာလ-သင်္ခါရဖြစ်၏။ ဤသို့ရှိသော အကြောင်း၏-
 သောအကျိုးကိုဖြည့်၊ သင်္ခါရဖြစ်သော ခဏခဏ၊ ရှေးဘဝဖြင့်ဖြီးသော
 ကံ၏အကြောင်းရှိသော အားဖြင့်ဖြစ်ခြင်းကြောင့်၊ သင်္ခါရလက္ခဏာ
 အကျိုးဖြစ်သော သဘောကို-ဥဒယ-ဟု ခြုံ၏။ " "

ယခုယခုဘဝ၊ ပဝတ္တိကာလ၊ တွေ့သော ခဏခဏ၊ ဖဿ၏ဖြစ်
 ခြင်းကြောင့်၊ သင်္ခါရဖြစ်၏။ ဤသို့ရှိသော အကြောင်း၏-ရှိသော
 ကျိုးကိုဖြည့်၊ သင်္ခါရဖြစ်သော ခဏခဏ၊ တွေ့သော ခဏဖြင့်ဖြီးသော
 ဖဿ၏အကြောင်းရှိသော အားဖြင့်ဖြစ်ခြင်းကြောင့်၊ သင်္ခါရလက္ခဏာ
 ၏အကျိုးဖြစ်သော သဘောကို-ဥဒယ-ဟု ခြုံ၏။ " "

သင်္ခါရဖြစ်သော ခဏခဏ၊ သဘာဝလက္ခဏာ၊ သာမညာလက္ခဏာ၊
 သင်္ခါရလက္ခဏာ၊ ၃-ပါးတို့တွင် သင်္ခါရလက္ခဏာဌာန၊ ခဏအားဖြင့်
 ဖြစ်သော သဘောလက္ခဏာကို ဖြစ်သော်လည်း၊ သင်္ခါရလက္ခဏာ၏-
 ဖြစ်သော သဘောကို-ဥဒယ-ဟု ခြုံ၏။ " "

သင်္ခါရလက္ခဏာ၏ဖြစ်သော သဘောကို-ဥဒယ-ဟု ခြုံသည်ရှိသော်
 ဤဥဒယ လက္ခဏာ-၅-ပါးတို့ကို ခြုံ၏။ " "

အဝိဇ္ဇာ သမုဒယာ/သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန
 ရက္ခန္ဓသဥဒယံ ပဿတိ။ တဏှာသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စ
 ယသမုဒယဋ္ဌေန/သင်္ခါရလက္ခဏသဥဒယံ ပဿတိ။ ကမ္မသမုဒယာ သင်္ခါ
 ရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရလက္ခဏသဥဒယံ ပဿတိ။
 ဖဿသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရလက္ခ
 ဏသဥဒယံ ပဿတိ။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ သင်္ခါရလက္ခဏသဥဒယံ
 ပဿတိ။ "သင်္ခါရလက္ခဏသဥဒယံ ပဿန္တော ဣမာနိပဉ္စလက္ခဏာနိ
 ပဿတိ။ " "

အဝိဇ္ဇာသမုဒယာ၊ အဝိဇ္ဇာ၏ဖြစ်ခြင်းကြောင့်၊ သင်္ခါရသမုဒယော
 သင်္ခါရ၏ဖြစ်ခြင်း။ ဣတိ၊ ဤသို့။ ပစ္စယသမုဒယဋ္ဌေန၊ အကြောင်း၏

သစ်ဖြစ်ခြင်းငှါမထိုက်သော ကံအိယခုအကြောင်းမဖြစ်ခြင်းကြောင့်
နောင်အသစ်အသစ်အကျိုးမဖြစ်သော သင်္ခါရလက္ခဏာအိ-အကျိုးပျက်
သဘောကို-ဝယ-ဟု ချူ၏။

သင်္ခါရပျက်သောခဏခဏယခုအသစ်အသစ်တွေခြင်းငှါထိုက်
သော ဖဿ အိ မဖြစ်ခြင်းကြောင့် သင်္ခါရမဖြစ်၍ ဣသို့ မရှိသောအ
ကြောင်း အိ-မရှိသောအကျိုးကိုဖြုတ်၍ သင်္ခါရပျက်သောခဏခဏယ
ခုအသစ်အသစ်ဖြစ်ခြင်းငှါမထိုက်သော ဖဿ အိ-ယခုအကြောင်းမ
ဖြစ်ခြင်းကြောင့် ယခုအသစ်အသစ်အကျိုးမဖြစ်သော သင်္ခါရလက္ခဏာ
အကျိုးပျက်သော သဘောကို-ဝယ-ဟု ချူ၏။

သင်္ခါရပျက်သောခဏခဏယဘာဝလက္ခဏာ၊ သာမညလက္ခဏာ၊
သင်္ခါရလက္ခဏာ၊ ၃-ပါးတို့တွင် သင်္ခါရလက္ခဏာဌာန၊ ခဏအားဖြင့်ပျက်
သော သဘောလက္ခဏာကိုဖြင့်သော်လည်း သင်္ခါရလက္ခဏာ အိ-ခဏပျက်
သော သဘောကို-ဝယ-ဟု ချူ၏။

သင်္ခါရလက္ခဏာ-၅-ပါးတို့ကို ချူ၏။

အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရ
လက္ခဏံ ဝယံ ပဿတိ။ တဏှာ နိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရော
ဓဋ္ဌေန သင်္ခါရလက္ခဏံ ဝယံ ပဿတိ။ ကမ္မနိရောဓာ သင်္ခါရနိရောဓောတိ
ပစ္စယနိရောဓဋ္ဌေန သင်္ခါရလက္ခဏံ ဝယံ ပဿတိ။ ဖဿနိရောဓာ သင်္ခါရ
နိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရလက္ခဏံ ဝယံ ပဿတိ။ ဝိပင်္ဂါ
လက္ခဏံ ပဿန္တော ဟိ သင်္ခါရလက္ခဏံ ဝယံ ပဿတိ။ သင်္ခါရလက္ခဏံ
ဝယံ ပဿန္တော ဣမာနိ ပဉ္စလက္ခဏာနိ ပဿတိ။

အဝိဇ္ဇာနိရောဓာ၊ အဝိဇ္ဇာ အိ ခြွတ်ခြင်းကြောင့် သင်္ခါရနိရောဓော သင်္ခါရ
ရအိ ခြွတ်ခြင်း။ ဣတိ၊ ဣသို့။ ပစ္စယနိရောဓဋ္ဌေန၊ အကြောင်း အိ ခြွတ်သော
နက်ကြောင့်။ သင်္ခါရလက္ခဏံ၊ သင်္ခါရလက္ခဏာ အိ။ ဝယံ၊ ပျက်ခြင်းကို။ ပဿတိ
ချူ၏။ တဏှာနိရောဓာ၊ တဏှာ အိ ခြွတ်ခြင်းကြောင့်။ သင်္ခါရနိရောဓော
ရအိ ခြွတ်ခြင်း။ ဣတိ၊ ဣသို့။ ပစ္စယနိရောဓဋ္ဌေန၊ အကြောင်း အိ ခြွတ်သော
နက်ကြောင့်။ သင်္ခါရလက္ခဏံ၊ သင်္ခါရလက္ခဏာ အိ။ ဝယံ၊ ပျက်ခြင်းကို။ ပဿ
ချူ၏။ ကမ္မနိရောဓာ၊ ကံ အိ ခြွတ်ခြင်းကြောင့်။ သင်္ခါရနိရောဓော သင်္ခါရ
ခြွတ်ခြင်း။ ဣတိ၊ ဣသို့။ ပစ္စယနိရောဓဋ္ဌေန၊ အကြောင်း အိ ခြွတ်သော
နက်ကြောင့်။ သင်္ခါရလက္ခဏံ၊ သင်္ခါရလက္ခဏာ အိ။ ဝယံ၊ ပျက်ခြင်းကို။ ပဿ
ချူ၏။ ဖဿနိရောဓာ၊ ဖဿ အိ ခြွတ်ခြင်းကြောင့်။ သင်္ခါရနိရောဓော သင်္ခါရ
ရအိ ခြွတ်ခြင်း။ ဣတိ၊ ဣသို့။ ပစ္စယနိရောဓဋ္ဌေန၊ အကြောင်း အိ ခြွတ်သော
နက်ကြောင့်။ သင်္ခါရလက္ခဏံ၊ သင်္ခါရလက္ခဏာ အိ။ ဝယံ၊ ပျက်ခြင်းကို။ ပဿ
ချူ၏။ ဝိပင်္ဂါလက္ခဏံ၊ ဝိပင်္ဂါလက္ခဏာ အိ။ ပျက်သော သဘောလက္ခဏာ
ပဿန္တော ဟိ၊ ဖြင့်သော်လည်း။ သင်္ခါရလက္ခဏံ၊ သင်္ခါရလက္ခဏာ အိ။ ဝယံ

ပျက်ခြင်းကို။ ပဿတိ၊ ရှု၏။

ဝယ်၊ ပျက်ခြင်းကို။ ပဿန္တော၊ ရှုသည်ရှိသော်။ သင်္ခါရက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၏။
ဣဝယ လက္ခဏာ-၅-ပါးတို့ကို။ ပဿတိ၊ ရှု၏။

ဝိညာဏက္ခန္ဓာ၏ဖြစ်သောသဘောကို-ဥဒယ-ဟု ရှုသည်ရှိသော်။
အဘယ်ဥဒယ လက္ခဏာ-၅-ပါးတို့ကို ရှုသည်။

ရှေးရှေးဘဝ၊ ကံကိုအားထုတ်သောကာလကာလ၊ တစ်စုံတစ်ခု-မရှိသော
ခဏခဏ၊ အဝိဇ္ဇာ၏ဖြစ်ခြင်းကြောင့်၊ ယခုယခုဘဝ၊ အကျိုးနှင့်ပြည့်စုံ
သောကာလကာလ-ဝိညာဏ်ဖြစ်၏။ ဣသိ၊ ရှိသောအကြောင်း၏ရှိသော
အကျိုးကိုဖြုတ်၊ ဝိညာဏ်ဖြစ်သောခဏခဏ၊ ရှေးဘဝဖြင့်ဖြစ်သောအဝိဇ္ဇာ
၏-အကြောင်းရှိသောအားဖြင့်ဖြစ်ခြင်းကြောင့်၊ ဝိညာဏက္ခန္ဓာ၏
အကျိုးဖြစ်သောသဘောကို-ဥဒယ-ဟု ရှု၏။

ရှေးရှေးဘဝ၊ ကံကိုအားထုတ်သောကာလကာလ၊ တစ်စုံတစ်ခု-
တပ်မက်သောခဏခဏ၊ တဏှာ၏ဖြစ်ခြင်းကြောင့်၊ ယခုယခုဘဝ၊ အ
ကျိုးနှင့်ပြည့်စုံသောကာလကာလ-ဝိညာဏ်ဖြစ်၏။ ဣသိ၊ ရှိသောအ
ကြောင်း၏-ရှိသောအကျိုးကိုဖြုတ်၊ ဝိညာဏ်ဖြစ်သောခဏခဏ၊ ရှေး
ဘဝဖြင့်ဖြစ်သော တဏှာ၏-အကြောင်းရှိသောအားဖြင့်ဖြစ်ခြင်းကြောင့်၊
ဝိညာဏက္ခန္ဓာ၏အကျိုးဖြစ်သောသဘောကို-ဥဒယ-ဟု ရှု၏။

ရှေးရှေးဘဝ၊ ကံကိုအားထုတ်သောကာလကာလ၊ တစ်စုံတစ်ခု-
ပြုသောခဏခဏ၊ ကံ၏ဖြစ်ခြင်းကြောင့်၊ ယခုယခုဘဝ၊ အကျိုးနှင့်
ပြည့်စုံသောကာလကာလ-ဝိညာဏ်ဖြစ်၏။ ဣသိ၊ ရှိသောအကြောင်း
၏ရှိသောအကျိုးကိုဖြုတ်၊ ဝိညာဏ်ဖြစ်သောခဏခဏ၊ ရှေးဘဝဖြင့်
ဖြစ်သော ကံ၏ အကြောင်းရှိသောအားဖြင့်ဖြစ်ခြင်းကြောင့်၊ ဝိညာ
ဏက္ခန္ဓာ၏-အကျိုးဖြစ်သောသဘောကို-ဥဒယ-ဟု ရှု၏။

ယခုယခုဘဝ၊ ပဝတ္တိကာလ၊ သက်သောခဏခဏ၊ နာမ်ရပ်၏
ဖြစ်ခြင်းကြောင့်၊ ဝိညာဏ်ဖြစ်၏။ ဣသိ၊ ရှိသောအကြောင်း၏ရှိသော
အကျိုးကိုဖြုတ်၊ ဝိညာဏ်ဖြစ်သောခဏခဏ၊ သက်သောခဏဖြင့်ဖြစ်
သော နာမ်ရပ်၏-အကြောင်းရှိသောအားဖြင့်ဖြစ်ခြင်းကြောင့်၊ ဝိညာ
ဏက္ခန္ဓာ၏-အကျိုးဖြစ်သောသဘောကို-ဥဒယ-ဟု ရှု၏။

ဝိညာဏ်ဖြစ်သောခဏခဏ၊ သဘာဝလက္ခဏာ၊ သဗ္ဗလက္ခ
ဏာ၊ သင်္ခါရလက္ခဏာ၊ ၃-ပါးတို့တွင်၊ သင်္ခါရလက္ခဏာနှင့်၊ ခဏအား
ဖြင့်-ဖြစ်သောသဘောလက္ခဏာကိုဖြင့်သော်လည်း၊ ဝိညာဏက္ခန္ဓာ
၏-ခဏဖြစ်သောသဘောကို-ဥဒယ-ဟု ရှု၏။

ဝိညာဏက္ခန္ဓာ၏ဖြစ်သောသဘောကို-ဥဒယ-ဟု ရှုသည်ရှိ
သော်၊ ဣဥဒယ လက္ခဏာ-၅-ပါးတို့ကိုရှု၏။
အဝိဇ္ဇာသမုဒယာ ဝိညာဏသမုဒယောတိပစ္စယသမုဒယော
န ဝိညာဏက္ခန္ဓာဥဒယံ ပဿတိ။ တဏှာသမုဒယာ ဝိညာဏသမု

ဖြစ်ခြင်းငှါထိုက်သော အဏ္ဍိက၏ မဖြစ်ခြင်းကြောင့်၊ နောင်အ
 သစ်အသစ် မဖြစ်၊ ဣသို့ မရှိသော အကြောင်း၏ မရှိသော အကျိုး
 ကိုဖြင့်၊ ဝိညာဏ် ပျက်သော ခဏခဏ၊ ယခုအသစ်အသစ် ဖြစ်ခြင်း
 ငှါမထိုက်သော တဏှာ၏-ယခုအကြောင်း မဖြစ်ခြင်းကြောင့်၊
 နောင်အသစ်အသစ်-အကျိုး မဖြစ်သော ဝိညာဏက္ခန္ဓာ၏-အ
 ကျိုး ပျက်သော သဘောကို-ဝယ-ဟု ရှု၏။ "

ဝိညာဏ် ပျက်သော ခဏခဏ၊ ယခုအသစ်အသစ် ဖြစ်ခြင်း
 ငှါထိုက်သော ကံ၏ မဖြစ်ခြင်းကြောင့်၊ နောင်အသစ်အသစ်-
 ဖြစ်ခြင်းငှါထိုက်သော ဝိညာဏ်၏-နောင်အသစ်အသစ် မဖြစ်၊
 ဣသို့ မရှိသော အကြောင်း၏ မရှိသော အကျိုးကိုဖြင့်၊ ဝိညာဏ်
 ပျက်သော ခဏခဏ၊ ယခုအသစ်အသစ် ဖြစ်ခြင်းငှါမထိုက်သော
 ကံ၏-ယခုအကြောင်း မဖြစ်ခြင်းကြောင့်၊ နောင်အသစ်အသစ်-
 အကျိုး မဖြစ်သော ဝိညာဏက္ခန္ဓာ၏-အကျိုး ပျက်သော သဘော
 ကို-ဝယ-ဟု ရှု၏။ "

ဝိညာဏ် ပျက်သော ခဏခဏ၊ ယခုအသစ်အသစ်-သက်
 ခြင်းငှါထိုက်သော နာမ်ရုပ်၏ မဖြစ်ခြင်းကြောင့်၊ ဝိညာဏ် မ
 ဖြစ်၊ ဣသို့ မရှိသော အကြောင်း၏ မရှိသော အကျိုးကိုဖြင့်၊
 ဝိညာဏ် ပျက်သော ခဏခဏ၊ ယခုအသစ်အသစ် သက်ခြင်းငှါ
 မထိုက်သော နာမ်ရုပ်၏-ယခုအကြောင်း မဖြစ်ခြင်းကြောင့်။
 'ယခုအသစ်အသစ်-အကျိုး မဖြစ်သော ဝိညာဏက္ခန္ဓာ၏-အကျိုး
 ပျက်သော သဘောကို-ဝယ-ဟု ရှု၏။ "

ဝိညာဏ် ပျက်သော ခဏခဏ၊ သဘာဝလက္ခဏာ၊ သာမည
 လက္ခဏာ၊ သင်္ခတလက္ခဏာ၊ ၃-ပါးတို့တွင်၊ သင်္ခတလက္ခဏာ ဌာ
 နှ၊ ခဏအားဖြင့် ပျက်သော သဘောလက္ခဏာကိုဖြင့် သော်လည်း
 ဝိညာဏက္ခန္ဓာ၏-ခဏပျက်သော သဘောကို-ဝယ-ဟု ရှု၏။ "

ဝိညာဏက္ခန္ဓာ၏ ပျက်သော သဘောကို-ဝယ-ဟု ရှုသည်
 ရှိသော်၊ ဣဝယ လက္ခဏာ-၅-ပါးတို့ကို ရှု၏။ "

အဝိဇ္ဇာနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓ
 ဌေန ဝိညာဏက္ခန္ဓံ သာဝယံ ပဿတိ။ တဏှာနိရောဓာ ဝိညာဏ
 နိရောဓောတိ ပစ္စယ နိရောဓဌေန ဝိညာဏက္ခန္ဓံ သာဝယံ ပဿ
 တိ။ ကမ္မနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဌေန
 ဝိညာဏက္ခန္ဓံ သာဝယံ ပဿတိ။ နာမရူပနိရောဓာ ဝိညာဏနိ
 ရောဓောတိ ပစ္စယနိရောဓဌေန ဝိညာဏက္ခန္ဓံ သာဝယံ ပဿ
 တိ။ ဝိပင်္ဂါဏမ လက္ခဏံ ပဿန္တော ဝိညာဏက္ခန္ဓံ သာဝယံ
 ပဿတိ။ " ဝိညာဏက္ခန္ဓံ သာဝယံ ပဿန္တော ဣဇာနိပဉ္စ
 လက္ခဏာနိ ပဿတိ။ "

သတိအရအရအရဖြစ်သောသညာ။ အားထုတ်သောသဘောလက္ခ
 ကာတရတရအရအရဖြစ်သောသင်္ခါရ။ အရုံမြသောသဘောလ
 ကာတရတရ-အရအရဖြစ်သောဝိညာဏ်၊ ကျိသို့တရတရအ
 ရအရဖြစ်သော ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်၊ ၁၅-ပါး
 တို့၏ဖြစ်ပျက်သောသဘောကို၊ ဖြစ်ပျက်သဟုရှုသည်ရှိသော်၊
 ဖြစ်သောသဘောကို-ဥဒယ-ဟု ရှုသောဌာန-၂၅-ပါး-တို့တွင်အ
 ကြောင်းဥဒယ-၂၀၊ ၁၈၈ဥဒယ-၅-ပါး၊ အကျယ်အားဖြင့်ထင်ရှား
 သတည်း။

အကြောင်းဥဒယ-၁၈၈ဥဒယ-၂-ပါး-တို့တွင်အကျယ်သို့အ
 ကြောင်းဥဒယ-၂၀၊ အကျယ်အားဖြင့်ထင်ရှားသနည်း။

အဝိဇ္ဇာဖြစ်ခြင်းကြောင့်၊ ရုပ်ဖြစ်သဟု-ရှုသောဌာန၊ အ
 ကြောင်းဥဒယ တပါး။ တဏှာဖြစ်ခြင်းကြောင့်၊ ရုပ်ဖြစ်သဟု-
 ရှုသောဌာန၊ အကြောင်းဥဒယတပါး။ ကံဖြစ်ခြင်းကြောင့်၊ ရုပ်
 ဖြစ်သဟု-ရှုသောဌာန၊ အကြောင်းဥဒယတပါး။ အာဟာရဖြစ်
 ခြင်းကြောင့်၊ ရုပ်ဖြစ်သဟု-ရှုသောဌာန၊ အကြောင်းဥဒယတပါး။
 ကျိသို့ ရုပ်၏အကြောင်းဥဒယ-၄-ပါး။

အဝိဇ္ဇာဖြစ်ခြင်းကြောင့်၊ ဝေဒနာဖြစ်သဟု-ရှုသောဌာန၊
 အကြောင်းဥဒယတပါး။ တဏှာဖြစ်ခြင်းကြောင့်၊ ဝေဒနာဖြစ်သ
 ဟု-ရှုသောဌာန၊ အကြောင်းဥဒယတပါး။ ကံဖြစ်ခြင်းကြောင့်၊
 ဝေဒနာဖြစ်သဟု-ရှုသောဌာန၊ အကြောင်းဥဒယတပါး။ ဖဿဖြစ်
 ခြင်းကြောင့်၊ ဝေဒနာဖြစ်သဟု-ရှုသောဌာန၊ အကြောင်းဥဒယတ
 ပါး။ ကျိသို့ ဝေဒနာ၏အကြောင်းဥဒယ-၄-ပါး။

အဝိဇ္ဇာဖြစ်ခြင်းကြောင့်၊ သညာဖြစ်သဟု-ရှုသောဌာန၊ အ
 ကြောင်းဥဒယတပါး။ တဏှာဖြစ်ခြင်းကြောင့်၊ သညာဖြစ်သဟု-
 ရှုသောဌာန၊ အကြောင်းဥဒယတပါး။ ကံဖြစ်ခြင်းကြောင့်၊ သ
 ညာဖြစ်သဟု-ရှုသောဌာန၊ အကြောင်းဥဒယတပါး။ ဖဿ
 ဖြစ်ခြင်းကြောင့်၊ သညာဖြစ်သဟု-ရှုသောဌာန၊ အကြောင်းဥဒယ
 တပါး။ ကျိသို့ သညာ၏အကြောင်းဥဒယ-၄-ပါး။

အဝိဇ္ဇာဖြစ်ခြင်းကြောင့်၊ သင်္ခါရဖြစ်သဟု-ရှုသောဌာန၊ အ
 ကြောင်းဥဒယတပါး။ တဏှာဖြစ်ခြင်းကြောင့်၊ သင်္ခါရဖြစ်သ
 ဟု-ရှုသောဌာန၊ အကြောင်းဥဒယတပါး။ ကံဖြစ်ခြင်းကြောင့်၊
 သင်္ခါရဖြစ်သဟု-ရှုသောဌာန၊ အကြောင်းဥဒယတပါး။ ဖဿ
 ဖြစ်ခြင်းကြောင့်၊ သင်္ခါရဖြစ်သဟု-ရှုသောဌာန၊ အကြောင်းဥ
 ဒယတပါး။ ကျိသို့ သင်္ခါရ၏အကြောင်းဥဒယ-၄-ပါး။

အဝိဇ္ဇာဖြစ်ခြင်းကြောင့်၊ ဝိညာဏ်ဖြစ်သဟု-ရှုသောဌာန၊
 အကြောင်းဥဒယတပါး။ တဏှာဖြစ်ခြင်းကြောင့်၊ ဝိညာဏ်ဖြစ်

ဖြစ်သဟု-ရှုသောဌာန၊ အကြောင်းဥဒယတပါး။ ကံဖြစ်ခြင်းကြောင့်
 ဝိညာဏ်ဖြစ်သဟု-ရှုသောဌာန၊ အကြောင်းဥဒယတပါး။ နာမ်ရှု
 ဖြစ်ခြင်းကြောင့်၊ ဝိညာဏ်ဖြစ်သဟု-ရှုသောဌာန၊ အကြောင်းဥ
 ယတပါး။ ဤသို့ ဝိညာဏ်၏အကြောင်းဥဒယ-၄-ပါး။
 ဤသို့ အကြောင်းဥဒယ-၂၀၊ အကျယ်အားဖြင့်ထင်ရှားသော
 အဘယ်သို့ ၁၈၈ ဥဒယ-၅-ပါး၊ အကျယ်အားဖြင့်ထင်ရှား

သနည်း။
 အကြောင်းတစ်ခုခုမရှိ၊ ရုပ်၏အစ-ဖြစ်သောကာလကို
 ရုပ်၏အစ-ဖြစ်သောကာလဟု-ရှုသောဌာန၊ ၁၈၈ ဥဒယတပါး။
 အကြောင်းတစ်ခုခုမရှိ၊ ဝေဒနာ၏အစ-ဖြစ်သောကာလကို၊ ဝေ
 ဒနာ၏အစ-ဖြစ်သောကာလဟု-ရှုသောဌာန၊ ၁၈၈ ဥဒယတပါး။
 အကြောင်းတစ်ခုခုမရှိ၊ သညာ၏အစ-ဖြစ်သောကာလကို၊ သ
 ညာ၏အစ-ဖြစ်သောကာလဟု-ရှုသောဌာန၊ ၁၈၈ ဥဒယတပါး။
 အကြောင်းတစ်ခုခုမရှိ၊ သင်္ခါရ၏အစ-ဖြစ်သောကာလကို၊ သင်္ခ
 ရ၏အစ-ဖြစ်သောကာလဟု-ရှုသောဌာန၊ ၁၈၈ ဥဒယတပါး။
 အကြောင်းတစ်ခုခုမရှိ၊ ဝိညာဏ်၏အစ-ဖြစ်သောကာလကို၊ ဝိ
 ညာဏ်၏အစ-ဖြစ်သောကာလဟု-ရှုသောဌာန၊ ၁၈၈ ဥဒယတပါး။

ဤသို့ ၁၈၈ ဥဒယ-၅-ပါး၊ အကျယ်အားဖြင့်ထင်ရှားသတည်း။
 ၁၈၈-၅-ပါးတို့၏ဖြစ်ပျက်သောသဘောကို၊ ဖြစ်ပျက်သ
 ဟု-ရှုသည့်ရှိသော်၊ ပျက်သောသဘောကို ဝယဟု-ရှုသောဌာ
 န် ၅-ပါးတို့တွင်၊ အကြောင်းဝယ-၂၀၊ ၁၈၈ ဝယ-၅-ပါး၊ အ
 ကျယ်အားဖြင့်ထင်ရှားသတည်း။

အကြောင်းဝယ-၁၈၈ ဝယ-၂-ပါးတို့တွင်၊ အဘယ်သို့ အ
 ကြောင်းဝယ-၂၀၊ အကျယ်အားဖြင့်ထင်ရှားသနည်း။

အဝိဇ္ဇာခြုတ်ခြင်းကြောင့်၊ ရုပ်ပျက်သဟု-ရှုသောဌာန၊ အ
 ကြောင်းဝယတပါး။ တဏှာခြုတ်ခြင်းကြောင့်၊ ရုပ်ပျက်သဟု
 ရှုသောဌာန၊ အကြောင်းဝယတပါး။ ကံခြုတ်ခြင်းကြောင့်၊ ရုပ်
 ပျက်သဟု-ရှုသောဌာန၊ အကြောင်းဝယတပါး။ အာဟာရခြုတ်
 ခြင်းကြောင့်၊ ရုပ်ပျက်သဟု-ရှုသောဌာန၊ အကြောင်းဝယတပါး။
 ဤသို့ ရုပ်၏အကြောင်းဝယ-၄-ပါး။

အဝိဇ္ဇာခြုတ်ခြင်းကြောင့်၊ ဝေဒနာပျက်သဟု-ရှုသောဌာန၊
 အကြောင်းဝယတပါး။ တဏှာခြုတ်ခြင်းကြောင့်၊ ဝေဒနာပျက်
 သဟု-ရှုသောဌာန၊ အကြောင်းဝယတပါး။ ကံခြုတ်ခြင်းကြောင့်
 ဝေဒနာပျက်သဟု-ရှုသောဌာန၊ အကြောင်းဝယတပါး။ ဖဿ
 ခြုတ်ခြင်းကြောင့်၊ ဝေဒနာပျက်သဟု-ရှုသောဌာန၊ အကြောင်း
 ဝယတပါး။ ဤသို့ ဝေဒနာ၏အကြောင်းဝယ-၄-ပါး။

အဝိဇ္ဇာ ခြုတ်ခြင်းကြောင့် သညာပျက်သဟု-ရှုသောဌာန၊ အ
ကြောင်းဝယတပါး။ တဏှာခြုတ်ခြင်းကြောင့် သညာပျက်သဟု-ရှု
သောဌာန၊ အကြောင်းဝယတပါး။ ကံခြုတ်ခြင်းကြောင့် သညာပျက်
သဟု-ရှုသောဌာန၊ အကြောင်းဝယတပါး။ ဖဿခြုတ်ခြင်းကြောင့် သ
ညာပျက်သဟု-ရှုသောဌာန၊ အကြောင်းဝယတပါး။ ဣဒ္ဓိ သညာ၏
အကြောင်းဝယ-၄-ပါး။ ။

အဝိဇ္ဇာ ခြုတ်ခြင်းကြောင့် သင်္ခါရပျက်သဟု-ရှုသောဌာန၊ အ
ကြောင်းဝယတပါး။ တဏှာခြုတ်ခြင်းကြောင့် သင်္ခါရပျက်သဟု-ရှု
သောဌာန၊ အကြောင်းဝယတပါး။ ကံခြုတ်ခြင်းကြောင့် သင်္ခါရပျက်
သဟု-ရှုသောဌာန၊ အကြောင်းဝယတပါး။ ဖဿခြုတ်ခြင်းကြောင့်
သင်္ခါရပျက်သဟု-ရှုသောဌာန၊ အကြောင်းဝယတပါး။ ဣဒ္ဓိ သင်္ခါ
ရ၏ အကြောင်းဝယ-၄-ပါး။ ။

အဝိဇ္ဇာ ခြုတ်ခြင်းကြောင့် ဝိညာဏ်ပျက်သဟု-ရှုသောဌာန၊
အကြောင်းဝယတပါး။ တဏှာခြုတ်ခြင်းကြောင့် ဝိညာဏ်ပျက်သဟု-
ရှုသောဌာန၊ အကြောင်းဝယတပါး။ ကံခြုတ်ခြင်းကြောင့် ဝိညာဏ်
ပျက်သဟု-ရှုသောဌာန၊ အကြောင်းဝယတပါး။ နာမ်ရုပ်ခြုတ်ခြင်း-၆-
ဝိညာဏ်ပျက်သဟု-ရှုသောဌာန၊ အကြောင်းဝယတပါး။ ဣဒ္ဓိ ဝိညာဏ်
၏ အကြောင်းဝယ-၄-ပါး။ ။ ဣဒ္ဓိ အကြောင်းဝယ-၂၀၊ အကျယ်
အားဖြင့် ထင်ရှားသတည်း။ ။

အဘယ်သို့ ၁၈၈၀ ဝယ-၅-ပါး။ အကျယ်အားဖြင့် ထင်ရှားသနည်း။
အကြောင်းတစုံတခုမရှိ၊ ရုပ်၏အဆုံး-ပျက်သောကာလကို ရုပ်
၏အဆုံး-ပျက်သောကာလဟု ရှုသောဌာန၊ ၁၈၈၀ ဝယတပါး။ အကြောင်း
တစုံတခုမရှိ၊ ဝေဒနာ၏အဆုံး-ပျက်သောကာလကို၊ ဝေဒနာ၏အဆုံး-
ပျက်သောကာလဟု ရှုသောဌာန၊ ၁၈၈၀ ဝယတပါး။ အကြောင်းတ
စုံတခုမရှိ၊ သညာ၏အဆုံး-ပျက်သောကာလကို၊ သညာ၏အဆုံး-ပျက်
သောကာလဟု ရှုသောဌာန၊ ၁၈၈၀ ဝယတပါး။ အကြောင်းတစုံတခုမရှိ၊
သင်္ခါရ၏အဆုံး-ပျက်သောကာလကို၊ သင်္ခါရ၏အဆုံး-ပျက်သောကာ
လဟု ရှုသောဌာန၊ ၁၈၈၀ ဝယတပါး။ အကြောင်းတစုံတခုမရှိ၊ ဝိညာဏ်၏
အဆုံး-ပျက်သောကာလကို၊ ဝိညာဏ်၏အဆုံး-ပျက်သောကာလဟု
ရှုသောဌာန၊ ၁၈၈၀ ဝယတပါး။ ဣဒ္ဓိ ၁၈၈၀ ဝယ-၅-ပါး၊ အကျယ်အားဖြင့်
ထင်ရှားသတည်း။ ။

ဣဒ္ဓိ-၅-ပါး၊ ၅-ပါး သော ၁၈၈၀ တို့၏ ဖြစ်ပျက်သောသဘောကို
တဖြိုင်နက်-တချက်တည်း၊ ဖြစ်ပျက်သဟု-ညာဏ်တညာဏ်တည်းဖြင့်
ရှုသောယောဂီအား၊ အကြောင်း ၃၃ ယ-၂၀၊ ၁၈၈၀ ဝယ-၅-ပါး။ အကြောင်း
ဝယ-၂၀၊ ၁၈၈၀ ဝယ-၅-ပါး၊ အကြောင်းအခါကာလ၊ အကျယ်အားဖြင့် ထင်
ရှား၏၊ ထိုအခါကာလ၊ သစ္စာအပြား-၄-ပါး၊ ပဋိစ္စသမုပ္ပါဒ်၏ အပြား

၃-ပါး၊ နည်း၊ အခြား၊ ၄-ပါး၊ လက္ခဏာအခြား၊ ၃-ပါး၊ ထင်ရှားသတည်း။
 အဘယ်သို့ သတ္တဝါအခြား၊ ၄-ပါး၊ ထင်ရှားသနည်း။ "အဘယ်သို့
 ဖြစ်သဟု- ရှုသော ယောဂီအား၊ သမုဒယသတ္တဝါ ထင်ရှား၏။ အဘယ်သို့
 နည်း၊ အကြောင်းကား၊ အကျိုးကို ဖြစ်စေတတ်အံ့ဟု- သိသောကြောင့်
 တည်း။ "၁၈ ဖြစ်သဟု- ရှုသော ယောဂီအား၊ ဒုက္ခသတ္တဝါ ထင်ရှား၏။
 အဘယ်ကြောင့်နည်း၊ ဖြစ်-ဆင်း-ရဲဟု သိသောကြောင့်တည်း။
 အကြောင်း ပျက်သဟု- ရှုသော ယောဂီအား၊ နိဂ္ဂေခသတ္တဝါ ထင်ရှား၏။
 ဘယ်ကြောင့်နည်း၊ အကြောင်း မဖြစ်သော်ကား၊ အကျိုး မဖြစ်ဟု- သိသော
 ကြောင့်တည်း။ "၁၈ ပျက်သဟု- ရှုသော ယောဂီအား၊ ဒုက္ခသတ္တဝါ ထင်
 ရှား၏။ အဘယ်ကြောင့်နည်း၊ ပျက်-ဆင်း-ရဲဟု သိသောကြောင့်တည်း။
 ဖြစ်ပျက်သဟု- ရှုသော ယောဂီ၏ ဉာဏ်အား၊ လောကီ မဂ္ဂသတ္တဝါ
 ထင်ရှား၏။ အဘယ်ကြောင့်နည်း၊ ပုဗ္ဗဘာဝ၊ မဂ် မြန်ကျသော- အနိစ္စအ
 သမ္မောဟ၊ ဒုက္ခ အသမ္မောဟ၊ အနတ္တ အသမ္မောဟ- ဖြင့်၊ ဒိဋ္ဌိ ဂါဟ၊ မာ
 ဂါဟ၊ တဏှာ ဂါဟ၊ မဂ် မြားကျသော- နိစ္စ သမ္မောဟ၊ ဘုဒ္ဓ သမ္မောဟ
 အတ္တ သမ္မောဟ ကို ပယ်သောကြောင့်တည်း။ "ဣသိ သတ္တဝါ
 အခြား၊ ၄-ပါး၊ ထင်ရှားသတည်း။"

အဘယ်သို့ ပဋိစ္စသမုပ္ပါဒ် အခြား၊ ၃-ပါး၊ ထင်ရှားသနည်း။
 အကြောင်း ဖြစ်သဟု- ရှုသော ယောဂီအား၊ အနုလောမ ပဋိစ္စသမုပ္ပါဒ်
 ထင်ရှား၏။ အဘယ်ကြောင့်နည်း၊ ဣအကြောင်း ရှိသော်ကား၊ ဣအ
 ကျိုး ဖြစ်သဟု သိသော ကြောင့်တည်း။ "အကြောင်း ပျက်သဟု
 သော ယောဂီအား၊ ပဋိလောမ ပဋိစ္စသမုပ္ပါဒ် ထင်ရှား၏။ အဘယ်ကြောင့်
 နည်း၊ ဣအကြောင်း မရှိသော်ကား၊ ဣအကျိုး မဖြစ်ဟု၊ ဣအကြောင့်
 ခြုတ်သော်ကား၊ ဣအကျိုး ခြုတ်သဟု- သိသော ကြောင့်တည်း။
 "၁၈ ဖြစ်ပျက်သဟု- ရှုသော ယောဂီအား၊ ပဋိစ္စသမုပ္ပါဒ် အကျိုး တဏှာ
 ထင်ရှား၏။ အဘယ်ကြောင့်နည်း၊ ဥပါဒ်၊ ဌီ၊ ဘင်၊ သင်္ခတလက္ခဏာ
 ဟု- သိသောကြောင့်တည်း။ "ဥပါဒ်၊ ဌီ၊ ဘင်၊ သင်္ခတလက္ခဏာ
 မည်သည်ကား၊ ဖြစ်သောသဘော၊ ပျက်သောသဘောတည်း။ ဖြစ်
 သောသဘော- ပျက်သောသဘော မည်သည်ကား၊ ပဋိစ္စသမုပ္ပါဒ်၏
 အကျိုး တရားတည်း။ ဣသိ ပဋိစ္စသမုပ္ပါဒ် အခြား၊ ၃-ပါး၊ ထင်ရှား
 သတည်း။"

အဘယ်သို့ နည်း၊ အခြား၊ ၄-ပါး၊ ထင်ရှားသနည်း။
 ကြောင့် ဖြစ်သဟု- ရှုသော ယောဂီအား၊ ဇေတုနည်း ထင်ရှား၏။ အ
 ဘယ်ကြောင့်နည်း၊ အကြောင်း အကျိုး စပ်သောအားဖြင့်၊ ဘဝအလျဉ်း
 အစဉ် ဖြစ်ဟု သိသောကြောင့်တည်း။ ထိုသို့ သိသော ကာလ၊ ဥစ္ဆေဒနည်း
 ကို ပယ်၏။ "၁၈ ဖြစ်သဟု- ရှုသော ယောဂီအား၊ နာနတ္တ နည်း
 ထင်ရှား၏။ အဘယ်ကြောင့်နည်း၊ အသစ်အသစ် ဖြစ်သဟု- သိသော

ကြောင့်တည်း။ ထိုသို့သိသောကာလ၊ သဘာဝတရားကိုပယ်၏။
 အကြောင်းဖြစ်ပျက်သဟု-ရှုသောယောဂီအား၊ အဗျာပါရနည်း
 ထင်ရှား၏။ အဘယ်ကြောင့်နည်း။ အကြောင်းတရားတို့၏အလိုသို့-
 အကျိုးတရားတို့က မလိုက်။ အကျိုးတရားတို့၏အလိုသို့- အကြောင်း
 တရားတို့က မလိုက်ဟု၊ သိသောကြောင့်တည်း။ ထိုသို့သိသောကာ
 လ၊ အတ္တဒိဋ္ဌိကိုပယ်၏။ "အကြောင်းဖြစ်သဟု-ရှုသောယောဂီ
 အား၊ ဝေမဇ္ဇတာနည်း ထင်ရှား၏။ အဘယ်ကြောင့်နည်း။ ကဲ့သို့လျ်
 အကြောင်းအားလျှော်စွာ၊ ကဲ့သို့လျ်အကျိုးဖြစ်သဟု။ အကဲ့သို့လျ်အ
 ကြောင်းအားလျှော်စွာ၊ အကဲ့သို့လျ်အကျိုးဖြစ်သဟု၊ သိသောကြောင့်
 တည်း။ ထိုသို့သိသောကာလ၊ အင်္ဂါငါးဒိဋ္ဌိကိုပယ်၏။ "ဤသို့
 နည်း၏အပြား၊ ၄-ပါး ထင်ရှားသတည်း။ "

အဘယ်သို့ လက္ခဏာ၏အပြား၊ ၃-ပါး ထင်ရှားသနည်း။ "
 အကြောင်းဖြစ်သဟု-ရှုသောယောဂီအား၊ အနတ္တလက္ခဏာထင်ရှား
 ၏အဘယ်ကြောင့်နည်း။ သဘောတရားတို့၏မိမိအလိုလို-ဖြစ်အောင်
 အားထုတ်သည်မရှိ၊ အကြောင်းတပါးနှင့်စပ်၍ဖြစ်သဟု၊ သိသော
 ကြောင့်တည်း။ "ခဏဖြစ်ပျက်သဟု-ရှုသောယောဂီအား၊
 အနိစ္စလက္ခဏာ ထင်ရှား၏။ အဘယ်ကြောင့်နည်း။ ဖြစ်ပြီး၍ မရှိဟု-
 သိသောကြောင့်တည်း။ ဖြစ်ပြီးသော်လည်း၊ ဖြစ်သောအခ-ရှေ့အ
 စွန်းဗိတ်ပိတ်။ ပျက်ပြီးသော်လည်း၊ ပျက်သောအဆုံး-နောက်အစွန်း
 ဗိတ်ပိတ်၊ ဆိတ်သဟု-သိသောကြောင့်တည်း။ "ခဏဖြစ်ပျက်
 သဟု-ရှုသောယောဂီအား၊ ဒုက္ခလက္ခဏာ ထင်ရှား၏။ အဘယ်-
 နည်း။ ဖြစ်ခြင်းပျက်ခြင်းဖြင့် နှိပ်စက်သဟု-သိသောကြောင့်တည်း။

"ခဏဖြစ်ပျက်သဟု-ရှုသောယောဂီအား၊ သဘာဝလက္ခဏာထင်
 ရှား၏။ အဘယ်ကြောင့်နည်း။ တခုတခုသော သဘောတရားတို့၏-
 ရှေ့အစွန်းကို ဖြစ်ခြင်းဖြင့်၊ နောက်အစွန်းကိုပျက်ခြင်းဖြင့်၊ ဖြစ်ခြား
 သဟု-သိသောကြောင့်တည်း။ "ခဏဖြစ်ပျက်သဟု-ရှုသောယော
 ဂီအား၊ သဘာဝလက္ခဏာ၌ သစ်တလက္ခဏာ၏အခိုက်အတန့်ထင်
 ရှား၏။ အဘယ်ကြောင့်နည်း။ ဖြစ်သောခဏ၌ ပျက်သောသဘောမ
 ရှိ၊ ပျက်သောခဏ၌ ဖြစ်သောသဘောမရှိဟု-သိသောကြောင့်တည်း။ "

ဤသို့လက္ခဏာ၏အပြား၊ ၃-ပါး ထင်ရှားသတည်း။ "
 ဤမျှသောဝိပဿနာ၊ ဘာဝနာအစီအရင်၊ ယခုအားထုတ်သော
 အခါဖြင့်၊ ၅-ပါး ၅-ပါးသောခန္ဓာတို့၏ဖြစ်ပျက်သောသဘောကို၊
 ဖြစ်ပျက်သဟု-ရှုသောဤယောဂီသည်၊ ပျက်သောခဏကိုအာရုံမ
 ပြုသော်လည်း၊ ပျက်သောသဘောသည်သာလျှင်ဖြစ်သဟု၊ ဖြစ်သော
 သဘောကို၊ ဖြစ်သောခဏကို-အာရုံမပြုသော်လည်း၊ ဖြစ်သောသ
 ဘောသည်သာလျှင် ပျက်သဟု၊ ပျက်သောသဘောကို။ ယခုလက်ရှိ

မိမိအတ္တဘော၌ ဖြစ်ပျက်သဟု-ရှုသောစိတ်၏ မျက်မှောက်ပြုခြင်း
 အံခြင်းအရာအားဖြင့်-၂၅-ပါးသော ဥဒယ၊ ၂၅-ပါးသော ဝယ၊ အမျှ
 သော လက္ခဏာတို့ကို၊ ဖြစ်ပျက်သဟု-ရှုသော ဉာဏ်တဉာဏ်တဉာဏ်
 ထိုးထွင်းသိမြင်၍တည်သော-ဥဒယဗ္ဗယာနုပဿနာမည်သော တရုဏ
 ပဿနာဉာဏ်ကို၊ အကြင်အဘိဏ္ဍာလ ရ၏၊ ထိုအဘိဏ္ဍာလ၊ ဥဒယဗ္ဗယာနု
 ပဿနာမည်သော အကြင်တရုဏဝိပဿနာကိုရခြင်းငှါ အားထုတ်သော
 ယောဂီပုဂ္ဂိုလ်ဟူသော အရေအတွက်သို့ ရောက်၏။ ။

တ္ထောဝတာ/နေန ဝယဓမ္မဓေဝ ဥပ္ပန္နတိ၊ ဥပ္ပန္နန္တံ ဝယံ ဥပပေတိတိ
 ဣမိနာ အာဏာရေန သမပညာသ လက္ခဏာနိ ပဋိဝိန္နိတွာ ဣတံ ဥဒယ
 ဗ္ဗယာ နုပဿနံ နာမ တရုဏ ဝိပဿနာ ဉာဏံ အဓိဂတံ ဟောတိ။ ယသ
 ဝိဂမာ အာရဒ္ဓ ဝိပဿဏေတိ သင်္ခ ဝစ္ဆတိ။ ။

တ္ထောဝတာ၊ ဤမျှဖြင့်၊ အနေန၊ ဤဟောဂီသည်။ ဝယဓမ္မဓေ
 ဝ၊ ပျက်သောသဘောသည်သာလျှင်။ ဥပ္ပန္နတိ၊ ဖြစ်၏။ ဥပ္ပန္နန္တံ၊ ဖြစ်
 သောသဘောသည်လည်း။ ဝယံ၊ ပျက်ခြင်းသို့။ ဥပပေတိ၊ ရောက်၏။
 ဣတိ ဣမိနာ အာဏာရေန၊ ဤအခြင်းအရာအားဖြင့်။ သမပညာသ
 လက္ခဏာနိ၊ အမျှ-၅၀-သော လက္ခဏာတို့ကို။ ပဋိဝိန္နိတွာ၊ ထိုးထွင်း
 သိမြင်၍။ ဣတံ၊ တည်သော။ ဥဒယဗ္ဗယာ နုပဿနံ နာမ၊ ဥဒယဗ္ဗယာ
 နုပဿနာမည်သော၊ တရုဏ ဝိပဿနာ ဉာဏံ၊ တရုဏ ဝိပဿနာ
 ဉာဏ်ကို၊ အဓိဂတံ၊ ရအပ်သည်။ ဟောတိ၊ ဖြစ်၏။ ယသ၊ ဥဒယဗ္ဗ
 ယာ နုပဿနာမည်သော အကြင်တရုဏ ဝိပဿနာ ဉာဏ်ကို။ အဓိ
 ဝိဂမာ-အဓိဂမာယ၊ ရခြင်းငှါ။ အာရဒ္ဓ ဝိပဿ ဏေတိသင်္ခံ၊ အားထု
 တောယောဂီပုဂ္ဂိုလ်ဟူသော အရေအတွက်သို့။ ဝစ္ဆတိ၊ ရောက်၏။

ထိုသို့ရောက်သောကာလ၊ တရုဏ ဝိပဿနာကို အားထုတ်
 သောဤယောဂီအား၊ ၁၀-ပါးသော ဝိပဿနာ၏ အညစ်အကြေးတို့
 သည်၊ ဂါဟ၏အကြောင်း၊ တပေါင်းတည်း ဖြစ်ကြကုန်၏။ ။

ဆယ့်ပါးဟူသော်ကား။ ။ ဩဘာသ တပါး၊ ဉာဏ်တပါး၊ ဝိ
 တိတပါး၊ ပဿန္တိ တပါး၊ သုခတပါး၊ အဓိမောက္ခ တပါး၊ ပဂ္ဂဟ တပါး၊
 ဥပဋ္ဌာနတပါး၊ ဥပပေက္ခာတပါး၊ နိဂန္တိ တပါး။ ။ ဤဆယ့်ပါးတို့တည်း။

ထိုဆယ့်ပါးတို့တွင်၊ ဩဘာသ ကား၊ ဝိပဿနာ၏အရောင်အ
 လင်းတည်း။ ထိုအရောင်အလင်းသည်လည်း၊ ဝိပဿနာစိတ်ကြော
 ဖြစ်သော အရောင်အလင်းတပါး၊ အလင်းနှင့် တကွ ဖြစ်စဉ်ကျသော
 ကလာပရုပ်အရ၊ ဥတုကြောင့်ဖြစ်သော အရောင်အလင်းတပါး။
 ထို၂-ပါးတို့တွင်၊ ဝိပဿနာစိတ်ကြောင့်ဖြစ်သော အရောင်အလင်း
 သည်ကား၊ ယောဂီ၏ကိုယ်၌သာလျှင် ထွန်းလင်းတောက်ပ၏။ ဥတု
 ကြောင့်ဖြစ်သော အရောင်အလင်းသည်ကား၊ ဝိပဿနာဉာဏ်အာ
 နုဘော်၌သည်အားလျော်စွာ၊ ထက်ဝန်းကျင်မှ-ထွန်းလင်းတောက်

ပဏ္ဍိတကဝန်းကျင်မှ-ထွန်းလင်းတောက်ပသော-ထိုအရောင်အလင်းသည်လည်း၊ ထိုယောဂီအားသာလျှင်ထင်၏။ သူတပါးအားမထင်။ ထိုအရောင်အလင်းနှင့်တွေ့သော-အရပ်ဟူသမျှ၌တည်ရှိသော-အဆင်းဟူသမျှကိုလည်း၊ ထိုယောဂီသာလျှင်မြင်၏။ သူတပါးမမြင်၊ မြင်သော်လည်း၊ စက္ခုဝိညာဏ်ဖြင့်တည်း မြင်သလော။ ထိုသို့မဟုတ်၊ မနောဝိညာဏ်ဖြင့်တည်း မြင်သသို့ စောကျော-စစ်ဆေး-မေးသည်ရှိသော်၊ စက္ခုဝိညာဏ်ဖြင့်မမြင်၊ မနောဝိညာဏ်ဖြင့်သာလျှင်မြင်၏။ မနောဝိညာဏ်ဖြင့်မမြင်ကောင်းသော၊ ထိုအရောင်အလင်းသည်လည်း၊ ဖြစ်သည်ရှိသော်၊ ၅-ပါး ၅-ပါးသော ခန္ဓာတို့၏ ဖြစ်ပျက်သောသဘောကို အနိစ္စ ဟု-ရှုသောယောဂီအားဖြစ်၏။ ဖြစ်သောကာလ၊ ဖြစ်သောဘဝရှိသော အရောင်အလင်းကို ဣတိခြင်းသည်လည်း၊ ငါ၏မဂ်ပင်တည်းဟူ၊ ဝိပဿနာ၏အရောင်အလင်းကို၊ မဂ်မဟုတ်ဘဲလျက်၊ မဂ်ဟူယူမှားသော-ဒိဋ္ဌိဂါဟဖြင့်လည်း ဆင်ခြင်မိ၏။ မဂ်မဟုတ်ဘဲလျက်၊ မဂ်ဟူ ဖြစ်နှိုးမှားသော-မာနဂါဟဖြင့်လည်း ဆင်ခြင်မိ၏။ မဂ်မဟုတ်ဘဲလျက်၊ မဂ်ဟူသာယာမှားသော-တဏှာဂါဟဖြင့်လည်း ဆင်ခြင်မိ၏။ ထိုဝိပဿနာ၏အရောင်အလင်းကို ဆင်ခြင်ခြင်းကြောင့်၊ ယုံလွှင့်ခြင်းသည်၊ ဥဒ္ဓစ္စမည်၏။ ထိုဥဒ္ဓစ္စဖြင့်၊ ငါသည်မဂ်ကိုရဖို့တကားဟူ-ယူမှားသောစိတ်၊ တိက်ဖြစ်၏။ ယူမှားသောစိတ်တိက်ဖြစ်သောကာလ၊ ၅-ပါး ၅-ပါးသောခန္ဓာတို့၏ ဖြစ်ပျက်သောသဘောကို အနိစ္စ ဟု၊ ထင်တိုင်း ဟုတ်တိုင်းမသိ၊ ဒုက္ခဟု-ထင်တိုင်း ဟုတ်တိုင်း မသိ၊ အနတ္တ ဟု-ထင်တိုင်း ဟုတ်တိုင်း မသိ၊ ငါသည်မဂ်ကိုရဖို့တကားဟူ၊ အားရဝမ်းသာ၊ သမ္မောဟ အရာသာဖြစ်၍၊ ဝိပဿနာကို ဣတိ၏၊ ဝိပဿနာ၏အရောင်အလင်းကိုသာလျှင်၊ သာယာစွ်မက်၊ တင်၊ ကွက်ကွက်၊ မက်၍သာနေ၏။ "

အနိစ္စတော၊ မနသိကရောတော၊ ဩဘာသော ဥပ္ပဇ္ဇတိ၊ ဩဘာသော၊ ဓမ္မောတိ၊ ဩဘာသံ အာဝဇ္ဇတိ၊ တတောဝိက္ခေပေါ ဥဒ္ဓစ္စံ၊ တေန ဥဒ္ဓစ္စေန ဝိဂ္ဂဟိတမာနသော အနိစ္စတော ဥပဋ္ဌာနံ ယထာဘူတံ န ပဇာနာတိ၊ ဒုက္ခတော အနတ္တတော ဥပဋ္ဌာနံ ယထာဘူတံ န ပဇာနာတိ။ "

အနိစ္စတော၊ အနိစ္စဟု၊ မနသိကရောတော၊ နှလုံးသွင်းသောယောဂီအား။ ဩဘာသော၊ အရောင်အလင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဩဘာသော၊ အရောင်အလင်းသည်။ ဓမ္မော၊ မဂ်တည်း။ ဣတိ၊ ဤသို့။ ဩဘာသံ၊ အရောင်အလင်းကို။ အာဝဇ္ဇတိ၊ ဆင်ခြင်၏။ တတော၊ ထိုကြောင့်။ ဝိက္ခေပေါ၊ ယုံလွှင့်ခြင်းသည်။ ဥဒ္ဓစ္စံ၊ ဥဒ္ဓစ္စ မည်၏။ တေန ဥဒ္ဓစ္စေနံ

ထိုဥပဋ္ဌာန်ဖြင့်၊ ဝိဂ္ဂဟိတမာနသော၊ မဂ်ဟုယူမှားသောစိတ်သည်
 အနိစ္စတော၊ အနိစ္စဟု။ ဥပဋ္ဌာနံ၊ ထင်တိုင်း။ ယထာဘူတံ၊ ဟုတ်တိုင်း
 နပဇာနာတိ၊ မသိ။ ဒုက္ခတော၊ ဒုက္ခဟု။ ဥပဋ္ဌာနံ၊ ထင်တိုင်း။ ယထာဘူ
 တံ၊ ဟုတ်တိုင်း။ နပဇာနာတိ၊ မသိ။ အနတ္တတော၊ အနတ္တဟု။ ဥပဋ္ဌာ
 ထင်တိုင်း။ ယထာဘူတံ၊ ဟုတ်တိုင်း။ နပဇာနာတိ၊ မသိ။

ဩဘာသောတိ ဝိပဿနောဘာသော။ တသ္မိံ ဥပ္ပန္နေယော
 ဝစရော နဝတ မေ ဣတော ပုဗ္ဗေ ဝေရူပေါ ဩဘာသော ဥပ္ပန္နေယော
 အံဒ္ဓါ မဂ္ဂပတ္တော သ္မိံ ဖလပတ္တော သ္မိံတိ အမဂ္ဂမေဝ မဂ္ဂေါတိ အပလံ ဖလန္တိ
 မေဝစ ဖလန္တိ ဂဏှာတိ။ တဿ ဝေ အမဂ္ဂံ မဂ္ဂေါတိ အပလံ ဖလန္တိ
 ဂဏှတော ဝိပဿနာဝိတိ ဥက္ကန္တနာမဟောတိ။ သော အတ္တနော
 မူလကမ္မဋ္ဌာနံ ဝိဿန္တေတွာ ဩဘာသမေဝ အသာဒေန္တော နိသီဒတိ။
 ဩဘာသောတိ၊ ဩဘာသောဟူသည်ကား။ ဝိပဿနောဘာ
 သော၊ ဝိပဿနာ၏အရောင်အလင်းတည်း။ တသ္မိံ၊ ထိုအရောင်အ
 လင်းသည်။ ဥပ္ပန္နေ၊ ဖြစ်သည်ရှိသော်။ ယောဂါဝစရော၊ ယောဂီသ
 ဣတော၊ ယခုအခါကာလမှ။ ပုဗ္ဗေ၊ ရှေးအခါကာလ၌။ ဝတံ၊ စင်စစ်
 ဝေရူပေါ၊ ကျင့်သောတော်ရှိသော။ ဩဘာသော၊ အရောင်အလင်းသ
 မေ၊ ငါ့အား။ နဥပ္ပန္နေပုဗ္ဗော၊ မဖြစ်စဘူး။ အံဒ္ဓါ၊ စင်စစ်။ မဂ္ဂပတ္တော၊
 မဂ်သို့ရောက်သည်။ အသ္မိံ၊ ဖြစ်ပြီ။ ဖလပတ္တော၊ ဖိုလ်သို့ရောက်
 သည်။ အသ္မိံ၊ ဖြစ်ပြီ။ ဣတိ၊ ကျင့်သို့။ အမဂ္ဂမေဝ၊ မဂ်မဟုတ်ဘဲသာ
 လျှင်။ မဂ္ဂေါတိ၊ မဂ်ဟု။ အပလံ မေဝစ၊ ဖိုလ်မဟုတ်ဘဲသာလျှင်
 လည်း။ ဖလန္တိ၊ ဖိုလ်ဟု။ ဂဏှာတိ၊ ပုယုမှား၏။ ဝေ၊ ကျင့်သို့။ အမဂ္ဂံ၊
 မဂ်မဟုတ်ဘဲ။ မဂ္ဂေါတိ၊ မဂ်ဟု။ အပလံ၊ ဖိုလ်မဟုတ်ဘဲ။ ဖလန္တိ၊
 ဖိုလ်ဟု။ ဂဏှတော၊ ပုယုမှားသော။ တဿ၊ ထိုယောဂီ၏။ ဝိပဿနာ
 ဝိတိ၊ ဝိပဿနာအစဉ်သည်။ ဥက္ကန္တနာမ၊ ခုန်ကျော်သည်မည်သို့
 ဟောတိ၊ ဖြစ်၏။ သော၊ ထိုယောဂီသည်။ အတ္တနော၊ မိမိ၏။ မူလ
 ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာနန်းရင်းကို။ ဝိဿန္တေတွာ၊ စွန့်လွှတ်၍။ ဩဘာသ
 မေဝ၊ ဝိပဿနာ၏အရောင်အလင်းကိုသာလျှင်။ အသာဒေန္တော၊
 သာယာစုံမက်၊ တင်္ဂေ၊ ကွက်ကွက်၊ မက်သည်ဖြစ်၍။ နိသီဒတိ၊ နေထိုင်

မမဩဘာသော ဥပ္ပန္နောတိ ဂဏှတော ဟိ ဒိဋ္ဌိဂါဟော။ တော
 တိ။ မနာပေါဝတ ဩဘာသော ဥပ္ပန္နောတိ ဂဏှတော မာနဂါဟော။
 ဩဘာသံ အသာဒယတော တဏှာဂါဟော။ ဣတိ ဩဘာသော ဒိဋ္ဌိ
 မာန တဏှာ ဂါဟဝသေန တယောဂါဟာ၊ တေသံ ဝသေန အတူ
 သလော အဗျတ္တော ယောဂါဝစရော ဩဘာသော ကမ္မတိဝိက္ခိပတိ။
 ဩဘာသံ ဧတံ မမ၊ ဒေသော ဟမသ္မိံ၊ ဒေသောမေ အတ္တတိ သမဗ္ဗ
 ပဿတိ။

မမ၊ ငါ၏။ ဩဘာသော၊ အရောင်အလင်းသည်။ ဥပ္ပန္နော

အားဖြင့်။ ကုသလော၊ လိမ်မာသော။ ပဏ္ဍိတော၊ ပညာရှိသော။
 ဗျူတ္တော၊ ပယ်ခြင်းငှါ စွမ်းနိုင်သော။ ဗုဒ္ဓိသမ္ပန္နော၊ ပညာနှင့်ပြည့်
 သော။ ယောဂါဝစရော၊ ယောဂီသည်။ ဩဘာသော၊ အရောင်အလင်း
 သည်။ ဥပ္ပန္နော၊ ဖြစ်သည်ရှိသော်။ အယံ ခေါ်ဩဘာသော၊ ဤအရောင်
 အလင်းသည်ကား။ မေ၊ ငါ့အား။ ဥပ္ပန္နော၊ ဖြစ်ပြီ။ သော ခေါ်ပနာယံ
 ဩဘာသော၊ ထိုအရောင်အလင်းသည်ကား။ အနိစ္စော၊ မြဲသောသ
 သော။ ဣ၊ ဣတိ၊ ဤသို့၎င်း။ သင်တော၊ ပြုပြင်စီရင်အပ်သောသ
 သော။ ဣ၊ ဣတိ၊ ဤသို့၎င်း။ ပဋိစ္စသမုပ္ပန္နော၊ အကြောင်းကိုခွဲ၍ဖြေ
 သောသဘောရှိ၏။ ဣတိ၊ ဤသို့၎င်း။ ဝယမဇ္ဈော၊ ကုန်သောသဘောရှိ
 ၏။ ဣတိ၊ ဤသို့၎င်း။ ဝယမဇ္ဈော၊ ပျက်သောသဘောရှိ၏။ ဣတိ၊ ဤ
 သို့၎င်း။ ဝိရုဂဓမ္မော၊ ကင်းသောသဘောရှိ၏။ ဣတိ၊ ဤသို့၎င်း။
 ရောဓမ္မော၊ ခြုတ်ပျက်သောသဘောရှိ၏။ ဣတိ၊ ဤသို့၎င်း။ တံ၊
 ထိုအရောင်အလင်းကို။ ပညာယ၊ ပညာဖြင့်။ ပရိစ္ဆိန္ဒတိ၊ ပိုင်းခြား၏။
 ဥပပရိက္ခတိ၊ ဆင်ခြင်၏။

ဒိဋ္ဌိက္ခာအောင်ဆင်ခြင်ပုံကား။ ။ သစေဩဘာသော အတ္တ

ဘဝေယျ၊ အတ္တတိဂဟေတုံဝဋ္ဋေယျ၊ အနတ္တစ ပနာယံ အတ္တတိဂ
 ဟိတော၊ တဿာ သော အဝသ ဝတ္တနုဋ္ဌေန အနတ္တတိ ဩဘာသံ အနတ္တ
 တော ပဿန္တဿ ဒိဋ္ဌိသမုပ္ပါရနံနာမ ဟေတိ။ ။

သစေအကယံ၍။ ဩဘာသော။ အရောင်အလင်းသည်။ အတ္တ
 ငါ၏အလိုသည်။ ဘဝေယျ၊ ဖြစ်ငြားအံ့။ အတ္တတိ၊ ငါ၏အလိုဟု။ ဂ
 ဟေတုံ၊ ယူခြင်းငှါ။ ဝဋ္ဋေယျ၊ သင့်ရာ၏။ အနတ္တစပန၊ ငါ၏အလိုစ
 ဟုတ်ဘဲလျက်။ အယံ၊ ဤအရောင်အလင်းကို။ အတ္တတိ၊ ငါ၏အလို
 ဟု။ ဂဟိတော၊ ယူမှား၏။ တဿာ၊ ထိုကြောင့်။ သော၊ ထိုအရောင်အ
 လင်းသည်။ အဝသ ဝတ္တနုဋ္ဌေန၊ ငါ၏အလိုသို့ မလိုက်သော အနက်
 အနတ္တ၊ ငါ၏အလိုမဟုတ်။ ဣတိ၊ ဤသို့။ ဩဘာသံ၊ အရောင်အလင်း
 ကို။ အနတ္တတော၊ ငါ၏အလိုမဟုတ်ဟု။ ပဿန္တဿ၊ ရှုသောယော
 အား။ ဒိဋ္ဌိသမုပ္ပါရနံနာမ၊ ဒိဋ္ဌိက္ခာသောမည်သည်။ ဟေတိ၊ ဖြစ်၏။

မာနက္ခာအောင်ဆင်ခြင်ပုံကား။ ။ သစေဩဘာသောနိစ္စ

ဘဝေယျ၊ နိစ္စတိဂဟေတုံဝဋ္ဋေယျ၊ အနိစ္စောစ ပနာယံ နိစ္စတိဂ
 ဟိတော၊ တဿာ သော ဟုတ္တာ အဘာဝဋ္ဌေန အနိစ္စတိ ဩဘာသံ အ
 နိစ္စတော ပဿန္တဿ မာနသမုပ္ပါရနံနာမ ဟေတိ။ ။

သစေအကယံ၍။ ဩဘာသော၊ အရောင်အလင်းသည်။ နိစ္စော
 သည်။ ဘဝေယျ၊ ဖြစ်ငြားအံ့။ နိစ္စတိ၊ မြဲ၏ဟု။ ဂဟေတုံ၊ ယူခြင်းငှါ။
 ဝဋ္ဋေယျ၊ သင့်ရာ၏။ အနိစ္စောစပန၊ မမြဲဘဲလျက်။ အယံ၊ ဤအရောင်
 အလင်းကို။ နိစ္စတိ၊ မြဲ၏ဟု။ ဂဟိတော၊ ယူမှား၏။ တဿာ၊ ထိုကြောင့်
 သော၊ ထိုအရောင်အလင်းသည်။ ဟုတ္တာ၊ ဖြစ်ပြီ၍။ အဘာဝဋ္ဌေန၊

သောအနက်ကြောင့်။ အနိစ္စော၊ မဖြေ။ ဣတိ၊ ဣသိ၊ ဩဘာသံ၊ အရောင်
အလင်းကို။ အနိစ္စတော၊ မဖြေဟု။ ပဿန္တိဿ၊ ရှုသောပောဂီအား။ မောန
သမုဿိဋ္ဌနံနာမ၊ မာနက္ခာသောမည်သည်။ ပောတိ၊ ဖြစ်၏။

နိကန္တိက္ခာအောင် ဆင်ခြင်ပုံကား။ သခေဩဘာသော
သုခေါဘဝေယျ၊ သုခေါတိဂဟေတုံဝဇ္ဇေယျ၊ ဒုက္ခောစပနာယံသုခေါ
တိဂဟိတော၊ တဿှာသောဥပ္ပါဒဝယပဋိတိဋ္ဌနဋ္ဌေနဒုက္ခေတိဩဘာ
သံဒုက္ခတော၊ ပဿန္တိဿနိကန္တိပဂါယာဒိန္ဒနာမပောတိ။

ဆခေအကယ်၍။ ဩဘာသော၊ အရောင်အလင်းသည်။ သုခေါ၊
ချမ်းသာသည်။ စာဝေယျ၊ ဖြစ်ငြားအံ့။ သုခေါတိ၊ ချမ်းသာ၏ဟု။ ဂဟေ
တုံယူခြင်းငှါ။ ဝဇ္ဇေယျ၊ သင်္ဂြိုဟ်၍။ ဒုက္ခောစပနာမချမ်းသာဘဲလျက်။
အယံ၊ ဣအရောင်အလင်းကို။ သုခေါတိ၊ ချမ်းသာ၏ဟု။ ဂဟိတော၊ ယူ
ပွား၏။ တဿှာ၊ ထိုကြောင့်။ သော၊ ထိုအရောင်အလင်းသည်။ ဥပ္ပါဒဝယ
ပဋိတိဋ္ဌနဋ္ဌေန၊ ဖြစ်ခြင်းပျက်ခြင်းဖြင့်နှိပ်စက်သောအနက်သောကြောင့်။

ဒုက္ခောဆင်းရဲ။ ဣတိ၊ ဣသိ၊ ဩဘာသံ၊ အရောင်အလင်းကို။ ဒုက္ခတော၊
ဆင်းရဲဟု။ ပဿန္တိဿ၊ ရှုသောပောဂီအား။ နိကန္တိပဂါယာဒိန္ဒနာမ၊
နိကန္တိက္ခာသောမည်သည်။ ပောတိ၊ ဖြစ်၏။

[ဣကား ဒိဋ္ဌိဂါဟ၊ မာနဂါဟ၊ ဝာက္ခာဂါဟ၊ က္ခာအောင် ဆင်ခြင်ပုံ။
ဧဝံဥပပရိက္ခိက္ခာဩဘာသံ နေတံမမ၊ နေသောဟမသ္မိနမေ
သောအတ္တတိသမနုပဿတိ။ ဧဝံသမနုပဿန္တောဩဘာသေ နကမ္မ
တိနဝေဓတိ နစဝိက္ခေပံဂစ္ဆတိ။

ဧဝံ၊ ဣသိ။ ဥပပရိက္ခိက္ခာ၊ ဆင်ခြင်၍။ ဩဘာသံ၊ အရောင်အလင်း
ကို။ ဧဝံ၊ ဣအရောင်အလင်းကား။ နမမ၊ ငါ့ဥစ္စာမဟုတ်။ ဧသော၊
ဣအရောင်အလင်းကား။ နအဟမသ္မိ၊ ငါမဖြစ်။ ဧသော၊ ဣအရောင်
အလင်းကား။ နမေအတ္တ၊ ငါ၏အလိုမဟုတ်။ ဣတိ၊ ဣသိ။ သမနု
ပဿတိ၊ ရှု၏။ ဧဝံ၊ ဣသိ။ သမနုပဿန္တော၊ ရှုသည်ရှိသော်။ ဩဘာ
သော၊ အရောင်အလင်းနှင့်။ နကမ္မတိ၊ စိတ်မတုန်။ နဝေဓတိ၊ စိတ်မ
လျှပ်။ ဝိက္ခေပံ၊ ပျံ့လွင့်ခြင်းသို့။ နစဝိက္ခတိ၊ လျှောက်လည်းမလျှောက်။

သော၊ ဧဝံဝိက္ခေပံအဂစ္ဆန္တောဥပဏ္ဍိလေသဝိမုတ္တံပနဝိထိပဋိပ္ပန္နံ
ဩဘာသောမဇ္ဈောနမဂ္ဂေါဥပဏ္ဍိလေသဝိမုတ္တံပနဝိထိပဋိပ္ပန္နံ
ဝိပဿနာဉာဏံမဂ္ဂေါတိမဂ္ဂန္တိအမဂ္ဂန္တဝဝတ္ထပေတိ။

သော၊ ထိုပောဂီသည်။ ဧဝံ၊ ဣသိ။ ဝိက္ခေပံ၊ ပျံ့လွင့်ခြင်းသို့။
အဂစ္ဆန္တော၊ မလျှောက်သည်ရှိသော်။ ဥပဏ္ဍိလေသဝိမုတ္တံ၊ ဝိပဿနာအ
ညစ်အကြေး အရှုပ်အထွေးကို။ ဝိဇ္ဇေတော၊ ဖြည့်ရှင်း၍။ ဩဘာသော
မဇ္ဈော၊ အရောင်အလင်းသည်ကား။ နမဂ္ဂေါ၊ မဂ်မဟုတ်။ ဥပဏ္ဍိလေ
သဝိမုတ္တံ၊ ဝိပဿနာအညစ်အကြေး အရှုပ်အထွေးမှလွတ်သော။ ဝိ
ထိပဋိပ္ပန္နံ၊ အစဉ်သဖြင့်ကျင့်သော။ ဝိပဿနာဉာဏံပန၊ ဝိပဿနာ

အဂစ္ဆန္တော၊ မလျှောက်သည်ရှိသော်။ ဥပဏ္ဍိလေသဝိမုတ္တံ၊ ဝိပဿနာအ
ညစ်အကြေး အရှုပ်အထွေးကို။ ဝိဇ္ဇေတော၊ ဖြည့်ရှင်း၍။ ဩဘာသော
မဇ္ဈော၊ အရောင်အလင်းသည်ကား။ နမဂ္ဂေါ၊ မဂ်မဟုတ်။ ဥပဏ္ဍိလေ
သဝိမုတ္တံ၊ ဝိပဿနာအညစ်အကြေး အရှုပ်အထွေးမှလွတ်သော။ ဝိ
ထိပဋိပ္ပန္နံ၊ အစဉ်သဖြင့်ကျင့်သော။ ဝိပဿနာဉာဏံပန၊ ဝိပဿနာ

အဂစ္ဆန္တော၊ မလျှောက်သည်ရှိသော်။ ဥပဏ္ဍိလေသဝိမုတ္တံ၊ ဝိပဿနာအ
ညစ်အကြေး အရှုပ်အထွေးကို။ ဝိဇ္ဇေတော၊ ဖြည့်ရှင်း၍။ ဩဘာသော
မဇ္ဈော၊ အရောင်အလင်းသည်ကား။ နမဂ္ဂေါ၊ မဂ်မဟုတ်။ ဥပဏ္ဍိလေ
သဝိမုတ္တံ၊ ဝိပဿနာအညစ်အကြေး အရှုပ်အထွေးမှလွတ်သော။ ဝိ
ထိပဋိပ္ပန္နံ၊ အစဉ်သဖြင့်ကျင့်သော။ ဝိပဿနာဉာဏံပန၊ ဝိပဿနာ

ဉာဏ်သည်ကား။ မရွေး၊ မဂ်တည်း။ ကုတီး၊ ကြံသို့။ မဂ္ဂန္တိ၊ မဂ်ဟုတ်
သည်ကိုလည်း။ ဝဝတ္ထပေတိ၊ ယိုင်းခြား၊ အ၊ မဂ္ဂန္တိ၊ မဂ်မဟုတ်
သည်ကိုလည်း။ ဝဝတ္ထပေတိ၊ ယိုင်းခြား၊ အ။

၎င်းတွင်ရှေ့ကား မဂ်ဗြန်၊ မဂ်ဗြားကိုစွန့်၊ မဂ်ဟုတ်သည်
ဟုတ်သည်ကို ဆင်ခြင်၊ ဉာဏ်အဖြင့်စင်ကြယ်သည်ဖြစ်၍၊ မဂ္ဂ
မဂ္ဂဉာဏ်၊ ဒဿန ဝိသုဒ္ဓိဉာဏ်တဘက်ကမ်းသို့ရောက်၏။ အောက်
သို့ကား မသက်၊ အထက်သို့သာတက်၏။

ဉာဏ်ကား။ ဝိပဿနာဉာဏ်အသိခြင်းတည်း။ ထိုသိခြင်းသည်
လည်း။ ဖြစ်သည်ရှိသော်၊ ငါးပါးငါးပါးသော ခန္ဓာတို့ အဖြစ်ပျက်
သော သဘောကို၊ အနိစ္စဟု-ရှုသောယောဂီအားဖြစ်၏။ ဖြစ်သော
ကာလအာရုံကျတိုင်း၊ အာရုံကျတိုင်း၊ ဒွါရ၊ အာရုံ၊ ဝိညာဏ်၊ ဖဿ
ဝေဒနာ၊ ပေါင်းဆုံကြသော ကာလ၊ ငါးပါးငါးပါးသော ခန္ဓာတို့ အဖြစ်
ပျက်သော သဘောကို၊ ဖြစ်ပျက်သဟု-ရှုသောဉာဏ် တဉာဏ်တ
ဖြင့်၊ ယိုင်းခြားနှိုင်းချိန်၊ သိကြားမင်း၏ ဝဂ္ဂဇိန် စဉ်းသွား ကဲ့သို့၊
ဆီးတား၊ ဖိတ်ပင်မဂ္ဂ၊ ထက်မျက်ခူးရှု၊ ခဏခြင်းလည်း မထိပါ၊ အ
ကြောင်းအကျိုး စပ်ခြင်းလည်း မကင်း၊ ရှေ့နောက်ခြင်းလည်း မဂ္ဂ
မချော်၊ မတွေးမခေါ်-မမျှော်မဆ၊ သိခြင်းသည်လည်း-ငါ့အိမ်
ပင်တည်းဟု၊ ဝိပဿနာဉာဏ်အသိခြင်းကို + မဂ်မဟုတ်ဘဲလျက်
မဂ်ဟု ယူမှားသော ဒိဋ္ဌိ ဂါဟဖြင့်လည်း ဆင်ခြင်မိ၏။ မဂ်မဟုတ်
ဘဲလျက်၊ မဂ်ဟု မြတ်နိုး မှားသော မာန ဂါဟဖြင့်လည်း ဆင်ခြင်
မိ၏။ မဂ်မဟုတ်ဘဲလျက်၊ မဂ်ဟုသာယာ မှားသော တဏှာ ဂါဟ
ဖြင့်လည်း ဆင်ခြင်မိ၏။ ထိုဝိပဿနာဉာဏ်အသိခြင်းကို ဆင်ခြင်
ခြင်းကြောင့်၊ ပျံ့လွင့်ခြင်းသည် ဥဒ္ဓစ္စမည်၏။ ထိုဥဒ္ဓစ္စဖြင့်၊ ငါသည်
မဂ်ကို ရဖြီတကားဟု၊ ယူမှားသော စိတ်-တိက်ဖြစ်၏။ ယူမှားသော
စိတ်-တိက်ဖြစ်သော ကာလ၊ ငါးပါးငါးပါးသော ခန္ဓာတို့ အဖြစ်ပျက်
သော သဘောကို၊ အနိစ္စဟု-ထင်တိုင်း၊ ဟုတ်တိုင်း မသိ၊ ဒုက္ခဟု-
ထင်တိုင်း၊ ဟုတ်တိုင်းမသိ၊ အနတ္တဟု-ထင်တိုင်း၊ ဟုတ်တိုင်းမသိ၊
ငါသည်မဂ်ကို ရဖြီတကားဟု၊ အားရဝမ်းသာ၊ သမ္မောဟ အရာသာ
ဖြစ်၍၊ ဝိပဿနာကို လွှတ်၏။ ဝိပဿနာဉာဏ်အသိခြင်းကိုသာယာ
သာယာစုံမက်၊ တင့် ကွက်ကွက်၊ မက်၍သာနေ၏။

အနိစ္စတော၊ မနသိကရေတော၊ ဉာဏံ ဥပ္ပဇ္ဇတိ၊ ဉာဏံ မဇ္ဈေ
သိ ဉာဏံ၊ အာဝဇ္ဇတိ၊ ဝာတော ဝိက္ခေပေါ ဥဒ္ဓစ္စံ၊ တေန ဥဒ္ဓစ္စေန ဝိဂ္ဂတိ
တမာနသော အနိစ္စတော ဥပဋ္ဌာနံ ယထာဘူတံ န ပဇာနာတိ၊ ဒုက္ခတော
အနတ္တတော ဥပဋ္ဌာနံ မှီထာဘူတံ န ပဇာနာတိ။

အနိစ္စတော၊ အနိစ္စဟု၊ မနသိကရေတော၊ နှလုံးသွင်းသော
ယောဂီအား။ ဉာဏံ၊ သိခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဉာဏံ၊ သိခြင်း

သည်။ စန္ဒော၊ မင်္ဂလာသည်။ ဣတိ၊ ဣသိ။ ဉာဏံ၊ သိခြင်းကို။ အာဝဇ္ဇတိ၊
 သိခြင်း၏ တရားတော်၊ ထိုကြောင့်။ ဝိက္ခေပေါ၊ ပျံ့လွင့်ခြင်းသည်။ ဥဒ္ဓစ္စ
 ဝိက္ခိစ္စ မည်၏။ ဝောနံ ဥဒ္ဓစ္စေနံ၊ ထိုဥဒ္ဓစ္စဖြင့်။ ဝိဂ္ဂဟိတောယနံ၊ သော
 မင်္ဂဟု ယူ မြားသော စိတ်သည်။ အနိစ္စတော၊ အနိစ္စဟု။ ဥပဋ္ဌာနံ၊ ထင်
 တိုင်း။ ယထာဘူတံ၊ ဟုတ်တိုင်း။ နပဇာနာတိ၊ မသိ။ ဒုက္ခတော၊ ဒုက္ခ
 ဟု။ ဥပဋ္ဌာနံ၊ ထင်တိုင်း။ ယထာဘူတံ၊ ဟုတ်တိုင်း။ နပဇာနာတိ၊ မသိ။
 အနတ္တတော၊ အနတ္တဟု။ ဥပဋ္ဌာနံ၊ ထင်တိုင်း။ ယထာဘူတံ၊ ဟုတ်
 တိုင်း။ နပဇာနာတိ၊ မသိ။

ဉာဏန္တိ၊ ဝိပဿနာ ဉာဏံ၊ တသ္မိံ၊ ဥပဗ္ဗန္တေ ယောဂါဝစရော န
 ဝတ မေဇုတော ပုဗ္ဗေ ဒေရူပံ ဉာဏံ ဥပဗ္ဗန္တေ ပုဗ္ဗံ အတ္ထိ၊ မဂ္ဂပတ္တောသ္မိ
 ဖလပတ္တောသ္မိတိ အမဂ္ဂမေဝ မဂ္ဂေါတိ အဖလမေဝ ဖလန္တိ ဂဏှာ
 တိ။ တဿ ဒေဝံ အမဂ္ဂံ မဂ္ဂေါတိ အဖလံ ဖလန္တိ ဂဏှတော ဝိပဿနာ
 ဝိထိ ဥက္ကန္တာနာမ ဟောတိ သော အတ္တနော မူလကမ္မဋ္ဌာနံ ဝိဿဇ္ဇေ
 တွာ ဉာဏမေဝ အဿာဒေန္တော နိသိဒတိ။

ဉာဏန္တိ၊ ဉာဏံ ဟူသည်ကား။ ဝိပဿနာဉာဏံ၊ ဝိပဿနာဉာဏံ
 ဧဝံသိခြင်းတည်း။ တသ္မိံ၊ ထိုသိခြင်းသည်။ ဥပဗ္ဗန္တေ၊ ဖြစ်သည်ရှိသော်။ ယော
 ဂါဝစရော၊ ယောဂီသည်။ ဣတော၊ ယခုအခါကာလ၌။ ပုဗ္ဗေ၊ ရှေးအခါကာ
 လ၌။ ဝတ၊ စင်စစ်။ ဒေရူပံ၊ ဣသိသဘောရှိသော။ ဉာဏံ၊ သိခြင်းသည်။ မေ
 ဝါအား။ န ဥပဗ္ဗန္တေ ပုဗ္ဗံ၊ မဖြစ်ဘူး။ အတ္ထိ၊ စင်စစ်။ မဂ္ဂပတ္တော၊ မင်္ဂသို့ရောက်
 သည်။ အတ္ထိ၊ ဖြစ်ပြီ။ ဖလပတ္တော၊ ဖြစ်သို့ရောက်သည်။ အတ္ထိ၊ ဖြစ်ပြီ။ ဣတိ၊
 ဣသိ။ အမဂ္ဂမေဝ၊ မင်္ဂဟုတ်ဘဲသာလျှင်။ မဂ္ဂေါတိ၊ မင်္ဂဟု။ အဖလမေ
 ဝေ၊ ဖိုလ်မဟုတ်ဘဲသာလျှင်လည်း။ ဖလန္တိ၊ ဖိုလ်ဟု။ ဂဏှာတိ၊ ယူ မြား ၏။
 ဒေဝံ၊ ဣသိ။ အမဂ္ဂံ၊ မင်္ဂဟုတ်ဘဲ။ မဂ္ဂေါတိ၊ မင်္ဂဟု။ အဖလံ၊ ဖိုလ်မ
 ဟုတ်ဘဲ။ ဖလန္တိ၊ ဖိုလ်ဟု။ ဂဏှတော၊ ယူ မြားသော။ တဿ၊ ထိုယော
 ဂီ၏။ ဝိပဿနာ ဝိထိ၊ ဝိပဿနာ အစဉ်သည်။ ဥက္ကန္တာနာမ၊ ခုန်ကျော်
 သည် မည်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုယောဂီသည်။ အတ္တနော၊ မိ
 မိ၏။ မူလကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာနံ၊ ရင်းကို။ ဝိဿဇ္ဇေတွာ၊ စွန့်လွှတ်၍။
 ဉာဏမေဝ၊ ဝိပဿနာဉာဏံ၏ သိခြင်းကိုသာလျှင်။ အဿာဒေန္တော၊ သာ
 ယာစုံမင်္ဂတင်၊ ကွက်ကွက်၊ မင်္ဂသည်ဖြစ်၍။ နိသိဒတိ၊ နေ၏။

(နောက်ဆိုမည်စကား၊ နည်းတူစွာ။)

ဗိုတိကား။ ဝိပဿနာ ဗိုတိ ဧဝံသိသက်ခြင်းတည်း။ ထိုနှစ်သက်ခြင်း
 သည်လည်း။ ဖြစ်သည်ရှိသော်၊ ငါးပါး ငါးပါး သော ခန္ဓာတို့၏ ဖြစ်ပျက်
 သောသဘောကို၊ အနိစ္စဟု ခြုံငုံသော ယောဂီအား ဖြစ်၏ဖြစ်သော ကာလ၊
 ခုဒ္ဒကာ ဗိုတိ၊ ခဏိကာ ဗိုတိ၊ ဗြဟ္မန္တိကာ ဗိုတိ၊ ဥဗ္ဗေ ဂါဗိုတိ၊ ဖရဏာ
 ဗိုတိ၊ တကိုယ်လုံး ဖြည့်၍၊ မီးထိသော်လည်း မလောင်၊ စိတ်နှလုံး
 ချမ်းသာအောင် နှစ်သက်ခြင်းသည်လည်း။ ငါ၏ မင်္ဂပင်တည်းဟု

ဝိပဿနာ ဖိတိ အခြွန်သက်ခြင်းကို မဂ်မဟုတ်ဘဲ လျက် မဂ်မဟုတ်ဘဲ
 ပျံ့များသော ဒိဋ္ဌိ ဝါဟဖြင့်လည်း ဆင်ခြင်မိ၏ မဂ်မဟုတ်ဘဲ လျက် မဂ်မဟုတ်ဘဲ
 မဂ်မဟုတ်ဘဲ လျက် မဂ်မဟုတ်ဘဲ လျက် မဂ်မဟုတ်ဘဲ လျက် မဂ်မဟုတ်ဘဲ လျက်
 မဟုတ်ဘဲ လျက် မဂ်မဟုတ်ဘဲ လျက် မဂ်မဟုတ်ဘဲ လျက် မဂ်မဟုတ်ဘဲ လျက်
 ဆင်ခြင်မိ၏။ ထိုဝိပဿနာ ဖိတိ အခြွန်သက်ခြင်းကို ဆင်ခြင်ခြင်းဖြင့်
 ကြောင့် ပျံ့လွင့်ခြင်းသည် ဥဒ္ဓစ္စ မည်၏။ ထိုဥဒ္ဓစ္စဖြင့် ငါသည် မဂ်
 ကို ရှိစေကားဟု ပျံ့များသော စိတ်-တိက်ဖြစ်၏။ ပျံ့များသော
 စိတ်-တိက်ဖြစ်သော ကာလ၊ ငါး ပါး ငါး ပါး သော ခန္ဓာတို့၏ ဖြစ်ပျက်
 သော သဘောကို အနိစ္စဟု ဆင်တိုင်း ဟုတ်တိုင်း မသိ၊ ဒုက္ခဟု ဆင်
 တိုင်း ဟုတ်တိုင်း မသိ၊ အနတ္တဟု ဆင်တိုင်း ဟုတ်တိုင်း မသိ။
 ငါသည် မဂ်ကို ရှိစေကားဟု အားရဝမ်းသာ၊ သမ္မောဟ အရည်
 ဖြစ်၍ ဝိပဿနာကို လွှတ်၏။ ဝိပဿနာ ဖိတိ အခြွန်သက်ခြင်းကို
 သာလျှင်သာယာစွာ မဂ်တင်္ဂေ ကွက်ကွက် မဂ်၍ သာနေ၏။

အနိစ္စတော မနသိ ကရေတော ဖိတိ ဥပ္ပဇ္ဇတိ၊ ဖိတိ ဓမ္မော
 တိ ဖိတိ အာဝဇ္ဇတိ၊ တတော ဝိက္ခေပေါ ဥဒ္ဓစ္စံ၊ တေန ဥဒ္ဓစ္စေန ဝိဂ္ဂ
 ဟိတမာနသော အနိစ္စတော ဥပဋ္ဌာနံ ယထာဘူတံ န ပဇာနာတိ၊
 ဒုက္ခတော အနတ္တတော ဥပဋ္ဌာနံ ယထာဘူတံ န ပဇာနာတိ။

အနိစ္စတော၊ အနိစ္စဟု မနသိ ကရေတော၊ ခွဲလုံးသွင်းသော
 ယောဂီအား။ ဖိတိ၊ ခြွန်သက်ခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဖိတိ၊ ခြွန်
 သက်ခြင်းသည်။ ဓမ္မော၊ မဂ်တည်း။ ကုတိ၊ ဤသို့။ ဖိတိ၊ ခြွန်သက်ခြင်း
 ကို။ အာဝဇ္ဇတိ၊ ဆင်ခြင်၏။ တတော၊ ထိုကြောင့်။ ဝိက္ခေပေါ၊ ပျံ့လွင့်
 ခြင်းသည်။ ဥဒ္ဓစ္စံ၊ ဥဒ္ဓစ္စ မည်၏။ တေန ဥဒ္ဓစ္စေန၊ ထိုဥဒ္ဓစ္စဖြင့်။ ဝိဂ္ဂ
 တမာနသော၊ မဂ်မဟုတ်ပျံ့များသော စိတ်သည်။ အနိစ္စတော၊ အနိစ္စဟု
 ဥပဋ္ဌာနံ၊ ထင်တိုင်း။ ယထာဘူတံ၊ ဟုတ်တိုင်း။ န ပဇာနာတိ၊ မသိ။
 ဒုက္ခတော၊ ဒုက္ခဟု ဥပဋ္ဌာနံ၊ ထင်တိုင်း။ ယထာဘူတံ၊ ဟုတ်တိုင်း။
 န ပဇာနာတိ၊ မသိ။ အနတ္တတော၊ အနတ္တဟု ဥပဋ္ဌာနံ၊ ထင်တိုင်း။
 ယထာဘူတံ၊ ဟုတ်တိုင်း။ န ပဇာနာတိ၊ မသိ။

ဖိတိတိ ဝိပဿနာ ဖိတိ၊ တသ္မိံ ဥပ္ပဇ္ဇန္တေ ယောဂါဝစရေ နယ
 မေ ဣတော ပုဗ္ဗေ ဝေဂ္ဂပါ ဖိတိ ဥပ္ပဇ္ဇန္တေ ပုဗ္ဗာ အဒ္ဓါ မဂ္ဂပတ္တာသ္မိံ ဖလ
 ပတ္တာသ္မိံတိ အမဂ္ဂမေဝ မဂ္ဂေါတိ အဖလမေဝ စ ပလန္တိ ဂဏှတိ
 တဿ ဇဝံ အမဂ္ဂမဂ္ဂေါတိ အဖလံ ပလန္တိ ဂဏှတော ဝိပဿနာသီတိ
 ဥက္ကန္တာနာမ ဟောတိ၊ သော အတ္တနော မူလ ကမ္မဋ္ဌာနံ ဝိဿန္တေတွ
 ဖိတိ မေဝ အဿာ ဒေန္တော နိသီဒတိ။

ဖိတိတိ၊ ဖိတိဟူသည်ကား။ ဝိပဿနာ ဖိတိ၊ ဝိပဿနာ ဖိတိ
 ခြွန်သက်ခြင်းတည်း။ တသ္မိံ၊ ထိုခြွန်သက်ခြင်းသည်။ ဥပ္ပဇ္ဇန္တေ၊ ဖြစ်သည်
 ၍သော်။ ယောဂါဝစရေ၊ ယောဂီသည်။ ဣတော၊ ယခုအခါကာလ၌

ပုဗ္ဗေ၊ ဝေဒါ၊ အဘိကာလဒ္ဓါ၊ ဝတေ၊ စင်စစ်။ ဒေဝဂူပါ၊ ဣသိသဘောရှိသော။
 ဖိုတိ၊ နှစ်သက်ခြင်းသည်။ မေ၊ ငါ့အား။ နုဥပုဗ္ဗိပုဗ္ဗာ၊ မဖြစ်စားအဖို့။
 စင်စစ်။ မဂ္ဂပတ္တော၊ မင်သို့ရောက်သည်။ အသ္မိ၊ ဖြစ်ပြီ။ ဖလပတ္တော၊
 ဖိုလ်သို့ရောက်သည်။ အသ္မိ၊ ဖြစ်ပြီ။ ဣတိ၊ ဣသိ။ အမဂ္ဂမေဝ၊ မင်မ
 ဟုတ်ဘဲသာလျှင်။ မဂ္ဂေါတိ၊ မင်ဟု။ အဖလမေဝစ၊ ဖိုလ်မဟုတ်
 ဘဲသာလျှင်လည်း။ ဖလန္တိ၊ ဖိုလ်ဟု။ ဂဏှာတိ၊ ပုဗ္ဗုပ္ပား၏။ ဒေဝ၊ ဣ
 သိ။ အမဂ္ဂ၊ မင်မဟုတ်ဘဲ။ မဂ္ဂေါတိ၊ မင်ဟု။ အဖလံ၊ ဖိုလ်မ
 ဟုတ်ဘဲ။ ဖလန္တိ၊ ဖိုလ်ဟု။ ဂဏှတော၊ ပုဗ္ဗုပ္ပားသော။ တာသာ၊ ထို
 ပောတိ၏။ ဝိပဿနာတိ၊ ထိုဝိပဿနာအစဉ်သည်။ ဥက္ကန္တာနာမ၊
 ခုန်ကျော်သည်မည်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုပောတိ
 သည်။ အတ္တနော၊ မိမိ၏။ မူလကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းရင်းကို။ ဝိဿ
 ဇ္ဇေတွာ၊ စွန့်လွှတ်၍။ ဖိုတိ မေဝ၊ ဝိပဿနာဖိုတိ၏နှစ်သက်ခြင်း
 ကိုသာလျှင်။ အသာ ဒေန္တော၊ သာယာစုံမက်၊ တင်္ဂုဏ်ကွက်၊ မင်
 သည်ဖြစ်၍။ နိသိဒတိ၊ နေ၏။ ။

(နောက်ဆိုမည်စကား၊ နည်းတူသွား။)

ပဿန္တိ ကား၊ ဝိပဿနာ ပဿန္တိ ၏ငြိမ်းအေးခြင်းတည်း။
 ထိုငြိမ်းအေးခြင်းသည်လည်း၊ ဖြစ်သည်ရှိသော်၊ ငါးပါး၊ ငါးပါးသော
 ခန္ဓာတို့၏ ဖြစ်ပျက်သောသဘောကို၊ အနိစ္စဟု-ရှုသောပောတိ
 အားဖြစ်၏၊ ဖြစ်သောကာလ၊ ညဉ့်နေရာဌာန၊ နေနေရာဌာန၊ နေ
 ရာဇ္ဈေ၊ ချယ်ရည်မရှိ၊ ကိုယ်စိတ်၏ပူလောင်သည်မရှိ၊
 ကိုယ်စိတ်၏လေးလံသည်မရှိ၊ ကိုယ်စိတ်၏ကြမ်းတမ်းသည်
 မရှိ၊ ကိုယ်စိတ်၏မေ့နု-တွန့်တုံသည်မရှိ၊ ကိုယ်စိတ်၏အရှုပ်
 အထွေး-ညစ်ကျေးသည်မရှိ။ ကိုယ်စိတ်၏နစ်နောက်-ကောက်
 ကျစ်သည်မရှိ။ စစ်စစ်ဆေးဆေး၊ ကိုယ်စိတ်အေး၊ ကိုယ်စိတ်ပေါ့၊
 ကိုယ်စိတ်နှုတ်၊ ကိုယ်စိတ်ခန့်၊ ကိုယ်စိတ်ရှင်း၊ ကိုယ်စိတ်ဖြောင့်၊
 နှောင့်ရှက်ခြင်းကင်း၊ ငါးပါး၊ ငါးပါးသော ခန္ဓာတို့၏ ဖြစ်ခြင်း
 ပျက်ခြင်းကိုသာသုံးသပ်။ ငြိမ်းအေးသောနိဗ္ဗာန်ကိုဖြင့်သော
 အင်္ဂါဟာသခင်-အရှင်မြတ်တို့၏-ဖလသာမာပတ်ကဲ့သို့၊ ဖိုတိသုခ-
 ပါမောဇ္ဇဖြင့်၊ တအေးအေး တဖြဖြသက်သာရာတကာတို့ထက်၊
 သက်သာရာရ၊ စိတ်ချ-လက်ချ၊ ကာယဝိဝေဓ-စိတ္တဝိဝေဓ၊ မွေ့
 လျော်ရာရသော-ငြိမ်းအေးခြင်းသည်လည်း၊ ငါ၏မင်ပင်တည်း
 ဟု၊ ဝိပဿနာ ပဿန္တိ ၏ငြိမ်းအေးခြင်းကို၊ မင်မဟုတ်ဘဲ
 လျက်၊ မင်ဟုပုဗ္ဗုပ္ပားသော ဒိဋ္ဌိဂါဟဖြင့်လည်း၊ ဆင်ခြင်မိ၏။
 မင်မဟုတ်ဘဲလျက်၊ မင်ဟုဖြတ်နှိုးမှားသော မာနဂါဟဖြင့်
 လည်း၊ ဆင်ခြင်မိ၏။ မင်မဟုတ်ဘဲလျက်၊ မင်ဟုသာယာမှား
 သော တဏှာဂါဟဖြင့်လည်း၊ ဆင်ခြင်မိ၏။ ထိုဝိပဿနာ ပဿ

နို့၏ ငြိမ်းအေးခြင်းကို- ဆင်ခြင်ခြင်းကြောင့် ယုံလွှင့်ခြင်းသည်
 ဥဒ္ဓစ္စမည်၏။ ထိုဥဒ္ဓစ္စဖြင့်၊ ငါသည် မဂ်ကို ရှုမြင်တကား ဟူ၍
 မှားသောစိတ်-တိ က်ဖြစ်၏။ ယူမှားသောစိတ်-တိ က်ဖြစ်သော
 ကာလံ၊ ငါးပါး၊ ငါးပါး သော ခန္ဓာတို့၏ ဖြစ်ပျက်သော သဘောတို့
 အနိစ္စဟု- ထင်တိုင်း ဟုတ်တိုင်း မသိ။ ဒုက္ခဟု- ထင်တိုင်း ဟုတ်
 တိုင်း မသိ။ အနတ္တဟု- ထင်တိုင်း ဟုတ်တိုင်း မသိ။ ငါသည်
 မဂ်ကို ရှုမြင်တကား ဟူ၍ အား ရဝမ်းသာ၊ သမ္မောဟ အရာသာ
 ဖြစ်၍၊ ဝိပဿနာကို ရွတ်၏။ ဝိပဿနာ ပဿန္တိ ၏ ငြိမ်းအေး
 ခြင်းကိုသာ လျှင်သာ ယာချုံ့မက်၊ တင်္ဂေ ကွက်ကွက်၊ မက်၍သာ
 နေ၏။

အနိစ္စတော၊ မနသိ ကရောတော၊ ပဿန္တိ ဥပ္ပဇ္ဇတိ၊ ပဿန္တိ ဓမ္မော
 တိ၊ ပဿန္တိ၊ အာဝဇ္ဇတိ၊ တတော၊ ဝိက္ခေပေါ၊ ဥဒ္ဓစ္စံ၊ တေန ဥဒ္ဓစ္စေန ဝိဂ္ဂ
 ဟိတမာနသော၊ အနိစ္စတော ဥပဋ္ဌာနံ ယထာဘူတံ နပ ဇာနာတိ၊ ဒုက္ခ
 တော၊ အနတ္တတော ဥပဋ္ဌာနံ ယထာဘူတံ နပ ဇာနာတိ။

အနိစ္စတော၊ အနိစ္စဟု။ မနသိ ကရောတော၊ ခွဲလုံးသွင်းသော
 ပောတိအား။ ပဿန္တိ၊ ငြိမ်းအေးခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ပဿန္တိ၊
 ငြိမ်းအေးခြင်းသည်။ ဓမ္မော၊ မဂ်တည်း။ ကုတိ၊ ကျသို့။ ပဿန္တိ၊ ငြိမ်းအေး
 ခြင်းကို။ အာဝဇ္ဇတိ၊ ဆင်ခြင်၏။ တတော၊ ထိုကြောင့်။ ဝိက္ခေပေါ၊ ယုံ
 လွှင့်ခြင်းသည်။ ဥဒ္ဓစ္စံ၊ ဥဒ္ဓစ္စမည်၏။ တေန ဥဒ္ဓစ္စေန၊ ထိုဥဒ္ဓစ္စဖြင့်၊ ဝိဂ္ဂ
 ဟိတမာနသော၊ မဂ်ဟု ယူမှားသော စိတ်သည်။ အနိစ္စတော၊ အနိစ္စ
 ဟု။ ဥပဋ္ဌာနံ၊ ထင်တိုင်း။ ယထာဘူတံ၊ ဟုတ်တိုင်း။ နပ ဇာနာတိ၊ မသိ။
 ဒုက္ခတော၊ ဒုက္ခဟု။ ဥပဋ္ဌာနံ၊ ထင်တိုင်း။ ယထာဘူတံ၊ ဟုတ်တိုင်း။ နပ
 ဇာနာတိ၊ မသိ။ အနတ္တတော၊ အနတ္တဟု။ ဥပဋ္ဌာနံ၊ ထင်တိုင်း။ ယထာ
 ဘူတံ၊ ဟုတ်တိုင်း။ နပ ဇာနာတိ၊ မသိ။

ပဿန္တိတိ ဝိပဿနာ ပဿန္တိ၊ တသ္မိ ဥပ္ပဇ္ဇေ ပောဂါဝစရော နဝ
 တမေ ကုတော ပုဗ္ဗေ ဝေရူပါ ပဿန္တိ ဥပ္ပဇ္ဇပုဗ္ဗာ အန္တိ မဂ္ဂ ပတ္တော သ္မိ
 ဖလပတ္တော သ္မိတိ အမဂ္ဂမေဝ မဂ္ဂေါတိ အဖလမေဝ ဖလန္တိ ဂက္ခာတိ
 တဿ ဝေ အမဂ္ဂ မဂ္ဂေါတိ အဖလ ပလန္တိ ဂက္ခတော ဝိပဿနာဝိထိ ဥက္က
 န္တာနာမ ဟောတိ၊ သော အတ္တနော မူလကမ္မဋ္ဌာနံ ဝိဿဇ္ဇေတွာ ပဿန္တိ
 မေဝ အဿာ ဒေန္တော နိသိဒတိ။

ပဿန္တိတိ၊ ပဿန္တိ ဟူသည်ကား။ ဝိပဿနာ ပဿန္တိ၊ ဝိပဿနာပဿ
 န္တိ ၏ ငြိမ်းအေးခြင်းသည်။ တသ္မိ၊ ထိုငြိမ်းအေးခြင်းသည်။ ဥပ္ပဇ္ဇေ၊ ဖြစ်
 သည်ရှိသော်။ ပောဂါဝစရော၊ ပောတိသည်။ ကုတော၊ ယခုအခါ ကာလ
 မှ။ ပုဗ္ဗေ၊ ရှေးအခါ ကာလ၌။ ဝတ၊ စင်စစ်။ ဝေရူပါ၊ ကျသို့သဘောရှိသော
 ပဿန္တိ၊ ငြိမ်းအေးခြင်းသည်။ မေ၊ ငါ့အား။ န ဥပ္ပဇ္ဇပုဗ္ဗာ၊ မဖြစ်စေဘူး။ အန္တိ
 စင်စစ်။ မဂ္ဂပတ္တော၊ မဂ်သို့ ရောက်သည်။ အသ္မိ၊ ဖြစ်မြှောက်ပလပတ္တော၊ မဂ်

သို့လျှောက်သည်။ အသို့၊ ဖြစ်မြီ။ ဣတိ၊ ဣသို့။ အမဂ္ဂမေဝ၊ မဂ်မဟုတ်
 ဘိသာလျှင်။ မဂ္ဂေါတိ၊ မဂ်ဟု။ အပလမေဝစ၊ ဖိုလ်မဟုတ်ဘဲသာ
 လျှင်လည်း။ ဖလန္တိ၊ ဖိုလ်ဟု။ ဂက္ခာတိ၊ ပုဗ္ဗုဗ္ဗား၊ ဧဝံ၊ ဣသို့။ အမဂ္ဂံ၊
 မဂ်မဟုတ်ဘဲ။ မဂ္ဂေါတိ၊ မဂ်ဟု။ အပလံ၊ ဖိုလ်မဟုတ်ဘဲ။ ဖလန္တိ၊
 ဖိုလ်ဟု။ ဂက္ခတော၊ ပုဗ္ဗုဗ္ဗားသော။ တာသာ၊ ထိုယောဂီ၏။ ဝိပဿနာ
 ဝိတိ၊ ဝိပဿနာအစဉ်သည်။ ဥက္ကန္တာနာမ၊ ခုန်ကျော်သည်မည်သည်။
 ဟောတိ၊ ဖြစ်၏။ သော၊ ထိုယောဂီသည်။ အတ္တနော၊ မိမိ၏။ မုလကမ္မ
 ဌာနံ၊ ကမ္မဋ္ဌာနံ၊ ရင်းကို။ ဝိဿဇ္ဇေတွာ၊ စွန့်လွှတ်၍။ ပဿန္တိမေဝ၊ ဝိပဿ
 နာပဿန္တိ၊ အငြိမ်းအေးခြင်းကိုသာလျှင်။ အသာဒေန္တော၊ သာယာစုံ
 မက်တင်၊ ကွက်ကွက်၊ မက်သည်ဖြစ်၍။ နိသီဒတိ၊ နေ၏။

(နောက်ဆိုမည်စကား၊ နည်းတူစွာ။)

သူခကား။ ဝိပဿနာသူအချမ်းသာခြင်းတည်း။ ထိုချမ်းသာ
 ခြင်းသည်လည်း၊ ဖြစ်သည်ရှိသော်၊ ငါးပါး၊ ငါးပါးသောခန္ဓာတို့၏ဖြစ်
 ပျက်သောသဘောကို၊ အနိစ္စဟု-ရှုသောယောဂီအား ဖြစ်၏ဖြစ်သော
 ကာလ၊ ပေသာဂီ၏တကိုယ်လုံး၊ ဖိတ်ဖုံးသော်လည်း မလွတ်၊ စွတ်စွတ်
 ရွဲရွဲ၊ ဖိတ်ယိုစီးကျ၊ စိတ်ဒုလ္လိ ဖြည့်ဝသောဟု၊ ရှု-တရားရေး၊ ဧ-
 တမင်မင်၊ ခင်-တမ္မု၊ ယု-တယယ၊ ဟိယရူပံ၊ ချစ်အပ်သောသဘော
 ရှိသောသူအချမ်းသာဟန်ကို၊ သာတရူပံ၊ သာယာအပ်သောသဘော
 ရှိသောသူအချမ်းသာဟန်ကို၊ ကြံ-တမိမိ၊ သိ-တစမ်းစမ်း၊ ချမ်းသာ
 ခြင်းသည်လည်း၊ ငါ၏မဂ်ပင်တည်းဟု၊ ဝိပဿနာသူအချမ်းသာ
 ခြင်းကို၊ မဂ်မဟုတ်ဘဲလျက်၊ မဂ်ဟု ယူမှားသောဒိဋ္ဌိဂါဟဖြင့်
 လည်း ဆင်ခြင်မိ၏။ မဂ်မဟုတ်ဘဲလျက်၊ မဂ်ဟုဖြတ်နှိုးမှားသော
 မာနဂါဟဖြင့်လည်း ဆင်ခြင်မိ၏။ မဂ်မဟုတ်ဘဲလျက်၊ မဂ်ဟု-
 သာယာမှားသော တက္ခာဂါဟဖြင့်လည်း ဆင်ခြင်မိ၏။ စိစိထိုဝိ
 ပဿနာသူအချမ်းသာခြင်းကို ဆင်ခြင်ခြင်းကြောင့်၊ ယု-လွင့်ခြင်း
 သည် ဥဒ္ဓစ္စမည်၏။ ထိုဥဒ္ဓစ္စဖြင့်၊ ငါသည်မဂ်ကိုရပြီတကားဟု၊
 ယူမှားသောစိတ်-တိက်ဖြစ်၏။ ယူမှားသောစိတ်-တိက်ဖြစ်သော
 ကာလ၊ ငါးပါး၊ ငါးပါးသောခန္ဓာတို့၏ဖြစ်ပျက်သောသဘောကို၊ အ
 နိစ္စဟု-ထင်တိုင်း ဟုတ်တိုင်း မသိ၊ ဒုက္ခဟု-ထင်တိုင်း ဟုတ်တိုင်း
 မသိ၊ အနတ္တဟု-ထင်တိုင်း ဟုတ်တိုင်း မသိ။ ငါသည်မဂ်ကိုရပြီ
 တကားဟု၊ အားရဝမ်းသာ၊ သမ္မောဟအလှသာဖြစ်၍၊ ဝိပဿနာ
 ကိုလွှတ်၏။ ဝိပဿနာသူအချမ်းသာခြင်းကိုသာလျှင်၊ သာယာစုံ
 မက်တင်၊ ကွက်ကွက်၊ မက်၍သာနေ၏။

အနိစ္စတော မနသိ ကလေတော သင် ဥပ္ပဇ္ဇတိ၊ သင်္ခံ ဓမ္မေတိ
 သင်္ခံ အာဝဇ္ဇတိ၊ တတော ဝိက္ခေပေါ ဥဒ္ဓစ္စံ၊ တေန ဥဒ္ဓစ္စေန ဝိဂ္ဂဟိတ
 မာနသော အနိစ္စတော ဥပဋ္ဌာနံ ယံ တာဘူတံ န ပဇာနာတိ၊ ဒုက္ခတော

ကျွန်ုပ်တို့၏

အနတ္တတော ဥပဋ္ဌာနံ ယထာဘူတံ နပဇာနာတိ။
 အနိစ္စတော၊ အနိစ္စဟု၊ မနသိကဇောတော၊ နှလုံးသွင်းသော
 ကိအား။ သူခံ၊ ချမ်းသာခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ သူခံ၊ ချမ်းသာခြင်း
 သည်။ မေတ္တာ၊ မဂ်တည်း။ သူခံ၊ ချမ်းသာခြင်းကို။ အာဝဇ္ဇတိ၊ ဆင်ခြင်
 ၏။ တတော၊ ထိုကြောင့်။ ဝိက္ခေပေါ၊ ယုံ၊ လွင့်ခြင်းသည်။ ဥဒ္ဓိန္ဒ၊ ဥဒ္ဓိန္ဒ
 မည်၏။ တေနဥဒ္ဓိန္ဒေန၊ ထိုဥဒ္ဓိန္ဒဖြင့်။ ဝိဂ္ဂတိတမာနသော၊ မဂ်ဟုယူ
 သောစိတ်သည်။ အနိစ္စတော၊ အနိစ္စဟု၊ ဥပဋ္ဌာနံ၊ ထင်တိုင်း။ ယထာဘူတံ
 ဟုတ်တိုင်း။ နပဇာနာတိ၊ မသိ။ ဒုက္ခတော၊ ဒုက္ခဟု၊ ဥပဋ္ဌာနံ၊ ထင်တိုင်း
 ယထာဘူတံ၊ ဟုတ်တိုင်း။ နပဇာနာတိ၊ မသိ။ အနတ္တတော၊ အနတ္တဟု
 ဥပဋ္ဌာနံ၊ ထင်တိုင်း။ ယထာဘူတံ၊ ဟုတ်တိုင်း။ နပဇာနာတိ၊ မသိ။
 သုခန္တိ၊ ဝိပဿနာသည်။ တသ္မိ၊ ဥပ္ပဇ္ဇေ၊ ယောဂါဝစရော နုတော
 မေဇုတော ပုဗ္ဗေ ဇေရူပံ သုခံ ဥပ္ပဇ္ဇပုဗ္ဗံ အဒ္ဓါ မဂ္ဂပတ္တောသ္မိ၊ မလ
 ပတ္တောသ္မိတိ အမဂ္ဂမေဝ မဂ္ဂေါတိ အပလမေဝ စ ပလန္တိ ဂဏှာ
 တိ၊ တဿ ဇေ အမဂ္ဂံ မဂ္ဂေါတိ အပလံ ပလန္တိ ဂဏှတော ဝိပဿနာ
 ဝိထိ ဥက္ကန္တာနာမ ဟောတိ၊ သော အတ္တနော မူလကမ္မဋ္ဌာနံ ဝိဿေ
 တော သုခမေဝ အဿာ ဒေန္တော နိသိဒတိ။

သုခန္တိ၊ သုခဟူသည်ကား။ ဝိပဿနာသည်။ ဝိပဿနာ၏
 ချမ်းသာခြင်းတည်း။ တသ္မိ၊ ထိုချမ်းသာခြင်းသည်။ ဥပ္ပဇ္ဇေ၊ ဖြစ်
 သည်ရှိသော်။ ယောဂါဝစရော၊ ယောဂီသည်။ ဇုတော၊ ယခုအခါ
 ကာလမှ။ ပုဗ္ဗေ၊ ရှေးအခါကာလ၌။ ဝတ၊ စင်စစ်။ ဇေရူပံ၊ ဤသို့သ
 ဘောရှိသော။ သူခံ၊ ချမ်းသာခြင်းသည်။ မေ၊ ငါ့အား။ နုဥပ္ပဇ္ဇပုဗ္ဗံ၊ မဖြေ
 စဘူး။ အဒ္ဓါ၊ စင်စစ်။ မဂ္ဂပတ္တော၊ မဂ်သို့ရောက်သည်။ အသ္မိ၊ ဖြစ်ဖြီ
 ဖလပတ္တော၊ ဖြစ်သို့ရောက်သည်။ အသ္မိ၊ ဖြစ်ဖြီ။ ဇုတိ၊ ဤသို့။ အ
 မဂ္ဂမေဝ၊ မဂ်မဟုတ်ဘဲသာလျှင်။ မဂ္ဂေါတိ၊ မဂ်ဟု။ အပလမေဝ
 ဖြစ်မဟုတ်ဘဲသာလျှင်လည်း။ ပလန္တိ၊ ဖြစ်ဟု။ ဂဏှတိ၊ ယူမြား
 ၏။ ဇေ၊ ဤသို့။ အမဂ္ဂံ၊ မဂ်မဟုတ်ဘဲ။ မဂ္ဂေါတိ၊ မဂ်ဟု။ အပလံ
 ဖြစ်မဟုတ်ဘဲ။ ပလန္တိ၊ ဖြစ်ဟု။ ဂဏှတော၊ ယူမြားသော။ တဿ
 ထိုယောဂီ၏။ ဝိပဿနာ ဝိထိ၊ ဝိပဿနာအစဉ်သည်။ ဥက္ကန္တာနာမ
 သန်ကျော်သည်မည်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုယောဂီသည်
 အတ္တနော၊ ဖိမိ၏။ မူလကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းရင်းကို။ ဝိဿေ
 စွန့်လွှတ်၍။ သုခမေဝ၊ ဝိပဿနာ သုခ၏ ချမ်းသာခြင်းကိုသာလျှင်
 အဿာဒေန္တော၊ သာယာစုံမဂ်၊ တင်၊ ကွက်ကွက်၊ မဂ်သည်ဖြစ်
 ၍။ နိသိဒတိ၊ နေ၏။ (နောက်ဆိုမည်စကား၊ နည်းတူစွာ)

အဓိမောက္ခကား၊ သဒ္ဓါတည်း။ ထိုသဒ္ဓါသည်လည်း။ ဂံ-ဂံ-
 အကျိုးကို ယုံကြည်သော သဒ္ဓါလည်း မဟုတ်ဘဲ သုဂ္ဂါး တရားသံသယ
 ရတနာသုံးပါးကို ယုံကြည်သော သဒ္ဓါလည်း မဟုတ်၊ စင်စစ်

ကား၊ ဝိပဿနာနှင့် ယှဉ်သော သဒ္ဓါ၏ ကြည်လင်ခြင်း၊ ဘာလည်း။ ထို
 ကြည်လင်ခြင်းသည်လည်း၊ ဖြစ်သည်ရှိသော်၊ ငါးပါး၊ ငါးပါးသော ဒုန္နာ
 ဖြစ်သော ကာလ၊ အိပ်လျှင်သည် မရှိ၊ အနိစ္စဟု ချသော ယောဂီအား ဖြစ်၏
 သည်မရှိ၊ တွေဝေသည် မရှိ ဘဲ၊ အလွန် အကဲ စိတ်ကြည်လင်ခြင်းသည်
 လည်း၊ ငါ၏မဂ်ပင်တည်းဟု၊ ဝိပဿနာနှင့် ယှဉ်သော သဒ္ဓါ၏ ကြည်
 လင်ခြင်းကို၊ မဂ်မဟုတ်ဘဲ လျက်၊ မဂ်မဟုတ်ဘဲ လျက်၊ သော ဒိဒ္ဓါဝါဟာဖြင့်
 သည်း ဆင်ခြင်မိ၏၊ မဂ်မဟုတ်ဘဲ လျက်၊ မဂ်မဟုတ်ဘဲ လျက်၊ သော
 မာန ဝါဟာဖြင့်လည်း ဆင်ခြင်မိ၏၊ မဂ်မဟုတ်ဘဲ လျက်၊ မဂ်မဟုတ်
 ဘဲ လျက်၊ သော တဏှာ ဝါဟာဖြင့်လည်း ဆင်ခြင်မိ၏။ ထိုဝိပဿနာနှင့်
 ယှဉ်သော သဒ္ဓါ၏ ကြည်လင်ခြင်းကို ဆင်ခြင်ခြင်းကြောင့်၊ ယုံလွင့်
 ခြင်းသည် ဥဒ္ဓစ္စ မည်၏၊ ထိုဥဒ္ဓစ္စဖြင့် ငါသည်မဂ်ကို ရဖြေတကား ဟု
 ယူမှားသော စိတ်-တိတ်ဖြစ်၏၊ ယူမှားသော စိတ်-တိတ်ဖြစ်သော
 ကာလ၊ ငါးပါး၊ ငါးပါးသော ဒုန္နာကို ဖြစ်ပျက်သော သဘောကို၊ အနိစ္စ
 ဟု-ထင်တိုင်း ဟုတ်တိုင်း မသိ၊ ဒုက္ခဟု-ထင်တိုင်း ဟုတ်တိုင်း မသိ၊
 အနတ္တဟု-ထင်တိုင်း ဟုတ်တိုင်း မသိ။ ငါသည်မဂ်ကို ရဖြေတကား
 ဟု၊ အား ရဝမ်းသာ၊ သမ္မောဟ အကုသဖြစ်၍၊ ဝိပဿနာကို လွှတ်၏၊
 ဝိပဿနာနှင့် ယှဉ်သော သဒ္ဓါ၏ ကြည်လင်ခြင်းကို သာလျှင်သာယာ
 စုံမက်တင်္ဂေ ကွက်ကွက်၊ မက်၍သာ နေ၏။ "

အနိစ္စတော မနသိ ကဗျေတော အဓိမောက္ခော ဥပ္ပဇ္ဇတိ၊ အဓိ
 မောက္ခော ခမ္မော တိ အဓိမောက္ခံ အာဝဇ္ဇတိ၊ တတောဝိက္ခေပေါ ဥဒ္ဓစ္စံ၊
 တေန ဥဒ္ဓစ္စေန ဝိဂ္ဂဟိတမာနသော အနိစ္စတော ဥပ္ပဋ္ဌာနံ ယထာဘူတံ
 နပဇာနာတိ၊ ဒုက္ခတော အနတ္တတော ဥပ္ပဋ္ဌာနံ ယထာဘူတံ နပဇာနာတိ။
 အနိစ္စတော၊ အနိစ္စဟု မနသိ ကဗျေတော နှလုံးသွင်းသော ယော
 ဂီအား။ အဓိမောက္ခော၊ ကြည်လင်ခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ အဓိ
 မောက္ခော၊ ကြည်လင်ခြင်းသည်။ ခမ္မော မဂ်တည်း။ ကုတိ၊ ဤသို့။ အဓိ
 မောက္ခံ၊ ကြည်လင်ခြင်းကို။ အာဝဇ္ဇတိ၊ ဆင်ခြင်မိ၏။ တတော၊ ထိုကြောင့်။
 ဝိက္ခေပေါ၊ ယုံလွင့်ခြင်းသည်။ ဥဒ္ဓစ္စံ၊ ဥဒ္ဓစ္စ မည်၏။ တေန ဥဒ္ဓစ္စေန၊ ထိုဥဒ္ဓစ္စ
 ဖြင့်။ ဝိဂ္ဂဟိတမာနသော၊ မဂ်မဟုတ်ဘဲ လျက်။ ယထာဘူတံ၊ ဟုတ်တိုင်း။ နပဇာနာတိ၊
 အနိစ္စဟု ဥပ္ပဋ္ဌာနံ၊ ထင်တိုင်း။ ယထာဘူတံ၊ ဟုတ်တိုင်း။ နပဇာနာတိ၊
 မသိ။ ဒုက္ခတော၊ ဒုက္ခဟု ဥပ္ပဋ္ဌာနံ၊ ထင်တိုင်း။ ယထာဘူတံ၊ ဟုတ်
 တိုင်း။ အနတ္တတော၊ အနတ္တဟု ဥပ္ပဋ္ဌာနံ၊ ထင်တိုင်း။
 ယထာဘူတံ၊ ဟုတ်တိုင်း။ နပဇာနာတိ၊ မသိ။
 အဓိမောက္ခော တိ သဒ္ဓါ၊ တသ္မိ ဥပ္ပဇ္ဇေ ယောဝါဝစဗျေ နဝတ
 မေ ဣတော ပုဗ္ဗေ ဝေဂ္ဂပေါ အဓိမောက္ခော ဥပ္ပဋ္ဌာပုဗ္ဗော အတ္ထိ မဂ္ဂ
 ပဏ္ဍိတော သ္မိ ပလပတ္တော သ္မိတိ အမဂ္ဂမေဝ မဂ္ဂေါတိ အဖလမေဝ ပလန္တိ

အနိစ္စဟု-ထင်တိုင်း ဟုတ်တိုင်း မသိ၊ ဒုက္ခဟု-ထင်တိုင်း ဟုတ်
 တိုင်း မသိ၊ အနတ္တဟု-ထင်တိုင်း ဟုတ်တိုင်း မသိ။ ငါသည် မဂ်ကို
 ရှိတကား ဟု အားရဝမ်းသာ သမ္မောဟ အရသာဖြစ်၍၊ ဝိပဿ
 နာကို လွှတ်၏။ ဝိပဿနာနှင့် ယှဉ်သော ဝီရိယ၏ အားထုတ်ခြင်း
 ကိုသာ လျှင်သာ ဟာစုံ မက်တင် ကွက်ကွက်၊ မက်၍သာ နေ၏။
 အနိစ္စတော မနသိ ကရောတော ပဂ္ဂဟော ဥပ္ပန္နတိ၊ ပဂ္ဂ
 ဟော ဓမ္မောတိ ပဂ္ဂဟံ အာဝဇ္ဇတိ၊ တတော ဝိက္ခေပေါ ဥဒ္ဓစ္စံ၊ တေ
 န ဥဒ္ဓစ္စေန ဝိဂ္ဂဟိတ မာနသော အနိစ္စတော ဥပဋ္ဌာနံ ယထာဘူတံ
 န ပဇာနာတိ၊ ဒုက္ခသော အနတ္တတော ဥပဋ္ဌာနံ ယထာဘူတံ န ပဇာ
 နာတိ။

အနိစ္စတော၊ အနိစ္စဟု။ မနသိ ကရောတော၊ နှလုံး သွင်းသော
 ဟောတိ အား။ ပဂ္ဂဟော၊ အားထုတ်ခြင်းသည်။ ဥပ္ပန္နတိ၊ ဖြစ်၏။
 ပဂ္ဂဟော၊ အားထုတ်ခြင်းသည်။ ဓမ္မော၊ မဂ်တည်း။ ဣတိ၊ ဤသို့။
 ပဂ္ဂဟံ၊ အားထုတ်ခြင်းကို။ အာဝဇ္ဇတိ၊ ဆင်ခြင်၏။ တတော၊ ထိုကြောင့်။
 ဝိက္ခေပေါ၊ ယှဉ်လွှင့်ခြင်းသည်။ ဥဒ္ဓစ္စံ၊ ဥဒ္ဓစ္စ မည်၏။ တေန ဥဒ္ဓစ္စေန၊
 ထိုဥဒ္ဓစ္စဖြင့်။ ဝိဂ္ဂဟိတ မာနသော၊ မဂ်ဟုယူမှားသောစိတ်သည်။
 အနိစ္စတော၊ အနိစ္စဟု။ ဥပဋ္ဌာနံ၊ ထင်တိုင်း။ ယထာဘူတံ၊ ဟုတ်တိုင်း။
 န ပဇာနာတိ၊ မသိ။ ဒုက္ခသော၊ ဒုက္ခဟု။ ဥပဋ္ဌာနံ၊ ထင်တိုင်း။ ယထာ
 ဘူတံ၊ ဟုတ်တိုင်း။ န ပဇာနာတိ၊ မသိ။ အနတ္တတော၊ အနတ္တဟု။
 ဥပဋ္ဌာနံ၊ ထင်တိုင်း။ ယထာဘူတံ၊ ဟုတ်တိုင်း။ န ပဇာနာတိ၊ မသိ။

ပဂ္ဂဟောတိ ဝီရိယံ၊ တသ္မိံ ဥပ္ပန္နေ ဟောဂါဝစရောနဝတ
 မေ ဣတော ပုဗ္ဗေ ဝေရူပေါ ပဂ္ဂဟော ဥပ္ပန္နံ ပုဗ္ဗော အန္တိ မဂ္ဂပတ္တာ
 သ္မိ ဖလပတ္တာ သ္မိတိ အမဂ္ဂမေဝ မဂ္ဂေါတိ အဖလမေဝစ ဖလန္တိ
 ဂဏ္ဍာတိ။ တဿ ဝေ အမဂ္ဂံ မဂ္ဂေါတိ အဖလံ ဖလန္တိ ဂဏ္ဍတော
 ဝိပဿနာ ဝိထိ ဥဏန္တာနာမ ဟောတိ သော အတ္တနောယုလ ကမ္မ
 နှာနံ ဝိဿဇ္ဇေတွာ ပဂ္ဂဟမေဝ အဿာဒေန္တော နိသိဒတိ။ ။

ပဂ္ဂဟောတိ၊ ပဂ္ဂဟော ဟူသည်ကား။ ဝီရိယံ၊ ဝိပဿနာ
 နှင့် ယှဉ်သော ဝီရိယ၏ အားထုတ်ခြင်းတည်း။ တသ္မိံ၊ ထိုအား
 ထုတ်ခြင်းသည်။ ဥပ္ပန္နေ၊ ဖြစ်သည်ရှိသော်။ ဟောဂါဝစရော၊
 ဟောတိသည်။ ဣတော၊ ယခုအခါကာလမှ။ ပုဗ္ဗေ၊ ရှေးအခါကာ
 လမှ။ ဝတ၊ စင်စစ်။ ဝေရူပေါ၊ ဤသို့ သဘောရှိသော။ ပဂ္ဂဟော၊
 အားထုတ်ခြင်းသည်။ မေ၊ ငါ့အား။ န ဥပ္ပန္နံ ပုဗ္ဗော၊ မဖြစ်ဘူး။ အန္တိ၊
 စင်စစ်။ မဂ္ဂပတ္တာ၊ မဂ်သို့ ရောက်သည်။ အမဂ္ဂံ၊ ဖြစ်ပြီ။ ဖလပတ္တာ၊
 ဖိုလ်သို့ ရောက်သည်။ အသ္မိံ၊ ဖြစ်ပြီ။ ဣတိ၊ ဤသို့။ အမဂ္ဂမေဝ၊ မဂ်
 မဟုတ်ဘဲသာ လျှင်။ မဂ္ဂေါတိ၊ မဂ်ဟု။ အဖလမေဝစ၊ ဖိုလ်မ
 ဟုတ်ဘဲသာ လျှင်လည်း။ ဖလန္တိ၊ ဖိုလ်ဟု။ ဂဏ္ဍာတိ၊ ယူမှား၏။

ဇဝ်၊ ဣသို။ အမေဂ္ဂ၊ မင်မဟုတ်ဘဲ။ မဂ္ဂေါတိ၊ မင်ဟု။ အပလံ၊ မင်
 မဟုတ်ဘဲ။ ဖလန္တိ၊ ဖိုလ်ဟု။ ဂဏ္ဍတော၊ ယူမှားသော။ တာသာ၊
 ယောဂီ၏။ ဝိပဿနာဝိထိ၊ ဝိပဿနာအစဉ်သည်။ ဥက္ကဏ္ဍနာ၊
 ခုန်ကျော်သည်။ မည်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုယောဂီ
 သည်။ အတ္တနော၊ မိမိ၏။ မူလကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းရင်းကို
 ဝိသေ ဇ္ဇေတွာ၊ စွန့်လွှတ်၍။ ပဂ္ဂဟမေဝ၊ ဝိပဿနာနှင့် ယှဉ်သော
 ဒီဂီယ၏အားထုတ်ခြင်းကိုသာလျှင်။ အသာဒေန္တော၊ သာယာ
 စုံမက်တဲ၊ ကွက်ကွက်မက်သည်ဖြစ်၍။ နိသီဒတိ၊ နေ၏။

(နောက်ဆိုမည်စကား၊ နည်းတူသွား။)

ဥပဋ္ဌာနကား။ သတိတည်း။ ထိုသတိသည်လည်း။ ဝိပဿ
 နာနှင့် ယှဉ်သော သတိတည်း။ ထိုသတိနှင့် ဖြည့်စုံသော အကြံ
 ယောဂီသည်။ ရုပ်နာမ်ခန္ဓာ - ဖြစ်ပျက်ရာဋ္ဌာန - ဟူသမျှကို
 ဖြစ်ပျက်သဟု - ဆင်ခြင်၏။ မှတ်၏။ နှလုံးသွင်း၏။ ရှု၏။ ရှုသော
 ကာလ၊ ဒီဗ္ဗစက္ခုအဘိညာဏ်ကို ရသော ယောဂီအား။ ယခုဘာ
 မှ - စုစီမနေ သေ၍၊ တပါးသောလောက၊ နောက်ဘဝ၌၊ ပဋိ
 သန္ဓေ နေသော သတ္တဝါ ဟူသမျှသည်ပင်။ ဒီဗ္ဗစက္ခုအဘိညာ
 ဖြင့် ဖြေးဝင်၍ ထင်သကဲ့သို့။ ထိုအတူ၊ ဖြစ်ပျက်သဟု - ရှု
 သော ယောဂီအား။ ရုပ်နာမ်ခန္ဓာ၊ ဖြစ်ပျက်ရာဋ္ဌာန၊ ဟူသမျှ
 သည်ပင်။ သတိဖြင့် ဖြေးဝင်၍ ထင်ခြင်းတည်း။ ထိုထင်ခြင်း
 သည်လည်း။ ဖြစ်သည်ရှိသော်၊ ငါးပါး၊ ငါးပါး၊ သောခန္ဓာတို့၏
 ဖြစ်ပျက်သောသဘောကို၊ အနိစ္စဟု - ရှုသော ယောဂီအား။ ဖြစ်
 ၍၊ ဖြစ်သော ကာလ၊ ဣသို သဘောရှိသော ထင်ခြင်းသည်
 လည်း။ ငါ၏မင်ပင်တည်းဟု၊ ဝိပဿနာနှင့် ယှဉ်သော သတိ
 ၍ ထင်ခြင်းကို။ မင်မဟုတ်ဘဲလျှက်၊ မင်ဟု ယူမှားသော
 ဒီဋ္ဌိဂီယာဖြင့်လည်း ဆင်ခြင်မိ၏။ မင်မဟုတ်ဘဲလျက်၊ မင်
 မှတ်ဦးမှားသော မာနဂီယာဖြင့်လည်း ဆင်ခြင်မိ၏။ မင်မ
 ဟုတ်ဘဲလျက်၊ မင်ဟုသာယာမှားသော တဏှာဂီယာဖြင့်လည်း
 ဆင်ခြင်မိ၏။ ထိုဝိပဿနာနှင့် ယှဉ်သော သတိ ၍ ထင်ခြင်းကို
 ဆင်ခြင်ခြင်းကြောင့်၊ ယုံလွင့်ခြင်းသည် ဥဒ္ဓစ္စမည်၏။ ထိုဥဒ္ဓစ္စဖြင့်
 ငါသည်မင်ကို ရုဗြိတကားဟု၊ ယူမှားသောစိတ်-တိက်ဖြစ်၏။
 ယူမှားသောစိတ်-တိက်ဖြစ်သော ကာလ၊ ငါးပါး၊ ငါးပါးသောခန္ဓာ
 တို့၏ ဖြစ်ပျက်သောသဘောကို၊ အနိစ္စဟု - ထင်တိုင်းဟုတ်တိုင်း
 မသိ၊ ဒုက္ခဟု ထင်တိုင်းဟုတ်တိုင်းမသိ။ အနတ္တ ဟု ထင်တိုင်း
 ဟုတ်တိုင်းမဖြစ်သိ၊ ငါသည် မင်ကို ရုဗြိတကားဟု၊ အားရဝေ
 သာ၊ သမ္မောဗာ အရာသာဖြစ်၍၊ ဝိပဿနာကို လွှတ်၏။ ဝိပဿနာ
 နှင့် ယှဉ်သော သတိ ၍ ထင်ခြင်းကိုသာလျှင်၊ သာယာစုံမက်

တင် ကွက် ကွက်၊ မက် ရှိ သာ နေ အိ

အနိစ္စတော၊ မနသိကရောတော၊ ဥပဋ္ဌာနံ ဥပဋ္ဌတိ၊ ဥပဋ္ဌာနံ
ဇမ္ဗောတိ ဥပဋ္ဌာနံ အာဝဇ္ဇတိ၊ တတော၊ ဝိက္ခေပေါ၊ ဥဒ္ဓစ္စံ၊ တေန ဥဒ္ဓစ္စေန
ဝိဂ္ဂဟိတမာနသော၊ အနိစ္စတော၊ ဥပဋ္ဌာနံ ယထာဘူတံ နပဇာနာတိ၊
ဒုက္ခတော၊ အနတ္တတော၊ ဥပဋ္ဌာနံ ယထာဘူတံ နပဇာနာတိ၊
အနိစ္စတော၊ အနိစ္စဟု၊ မနသိကရောတော၊ နှလုံး သွင်း သော
ယောဂီအား။ ဥပဋ္ဌာနံ၊ ထင်ခြင်း သည်။ ဥပဋ္ဌတိ၊ ဖြစ်၏။ ဥပဋ္ဌာနံ၊ ထင်
ခြင်းသည်။ ဇမ္ဗော၊ မက်တည်း။ ဣတိ၊ ဤသို့။ ဥပဋ္ဌာနံ၊ ထင်ခြင်းကို။ အာ
ဝဇ္ဇတိ၊ ဆင်ခြင်၏။ တတော၊ ထိုကြောင့်။ ဝိက္ခေပေါ၊ ဗျံ့လွင့်ခြင်းသည်။
ဥဒ္ဓစ္စံ၊ ဥဒ္ဓစ္စ မည်၏။ တေန ဥဒ္ဓစ္စေန၊ ထိုဥဒ္ဓစ္စဖြင့်။ ဝိဂ္ဂဟိတမာနသော၊
မက်ဟု ယူ မှား သော စိတ်သည်။ အနိစ္စတော၊ အနိစ္စဟု ဥပဋ္ဌာနံ၊ ထင်
တိုင်း၊ ယထာဘူတံ၊ ဟုတ်တိုင်း။ နပဇာနာတိ၊ မသိ။ ဒုက္ခတော၊ ဒုက္ခဟု
ဥပဋ္ဌာနံ၊ ထင်တိုင်း။ ယထာဘူတံ၊ ဟုတ်တိုင်း။ နပဇာနာတိ၊ မသိ။ အ
နတ္တတော၊ အနတ္တဟု ဥပဋ္ဌာနံ၊ ထင်တိုင်း။ ယထာဘူတံ၊ ဟုတ်တိုင်း။
နပဇာနာတိ၊ မသိ။

ဥပဋ္ဌာနန္တိ သတိ၊ တသ္မိ ဥပဋ္ဌန္တေ ယောဂါဝစရော နဝတမေ
ဣတော ပုဗ္ဗေ ဝေရူပံ ဥပဋ္ဌာနံ။ ဥပဋ္ဌန္တေ ပုဗ္ဗံ အင်္ဂါမဂ္ဂ ပတ္တော သ္မိ ဖလ
ပတ္တော သ္မိတိ အမဂ္ဂ မေဝ မဂ္ဂေါတိ အဖလမေဝ စ ဖလန္တိ ဂဏှာတိ၊
တဿ ဝေဝ အမဂ္ဂ မဂ္ဂေါတိ အဖလံ ဖလန္တိ ဂဏှတော ဝိပဿနာဝိထိ
ဥက္ကန္တာနာမ ဟောတိ၊ သော အတ္တနော မူလကမ္မဋ္ဌာနံ ဝိဿန္တေတွာ၊
ဥပဋ္ဌာနမေဝ အဿာဒေန္တော နိသိဒတိ။

ဥပဋ္ဌာနန္တိ၊ ဥပဋ္ဌာနံ ဟု သည်ကား။ သတိ၊ ဝိပဿနာနှင့် ယှဉ်
သော သတိ ၏ ထင်ခြင်း တည်း။ တသ္မိ၊ ထိုထင်ခြင်း သည်။ ဥပဋ္ဌန္တေ၊ ဖြစ်
သည် ဤသော်။ ယောဂါဝစရော၊ ယောဂီသည်။ ဣတော၊ ယခု အခါကာ
လမှ။ ပုဗ္ဗေ၊ ရှေးအခါကာလ၌။ ဝတေ၊ စင်စစ်။ ဝေရူပံ၊ ဤသို့ သဘောရှိ
သော။ ဥပဋ္ဌာနံ၊ ထင်ခြင်း သည်။ မေ၊ ငါ့အား။ နပုဗ္ဗန္တေ ပုဗ္ဗံ၊ မဖြစ်စေဘူး။
အင်္ဂါ၊ စင်စစ်။ မဂ္ဂ ပတ္တော၊ မက်သို့ ရောက်သည်။ အသ္မိ၊ ဖြစ်ပြီး ဖလ
ပတ္တော၊ ဖိုလ်သို့ ရောက်သည်။ အသ္မိ၊ ဖြစ်ပြီး။ ဣတိ၊ ဤသို့။ အမဂ္ဂမေ
ဝ၊ မက်မဟုတ်ဘဲ သာလျှင်။ မဂ္ဂေါတိ၊ မက်ဟု။ အဖလမေဝ၊ ဖိုလ်မ
ဟုတ်ဘဲ သာလျှင်လည်း။ ဖလန္တိ၊ ဖိုလ်ဟု။ ဂဏှာတိ၊ ယူ မှား ၏ ဝေဝ၊
ဤသို့။ အမဂ္ဂံ၊ မက်မဟုတ်ဘဲ။ မဂ္ဂေါတိ၊ မက်ဟု။ အဖလံ၊ ဖိုလ်မဟုတ်
ဘဲ။ ဖလန္တိ၊ ဖိုလ်ဟု။ ဂဏှတော၊ ယူ မှား သော။ တဿ၊ ထိုယောဂီ၏။
ဝိပဿနာဝိထိ၊ ဝိပဿနာ အစဉ်သည်။ ဥက္ကန္တာနာမ၊ ခုန်ကျော်သည်
မည်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုယောဂီသည်။ အတ္တနော၊ မိမိ
၏။ မူလကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာနံ ရင်းကို။ ဝိဿန္တေတွာ၊ စွန့် ဖွတ်၍။ ဥပ
ဋ္ဌာနမေဝ၊ ဝိပဿနာနှင့် ယှဉ်သော သတိ ၏ ထင်ခြင်းကို သာလျှင်။

အာသာဒေန္တော၊သာယာစုံမက်၊တင်၊ကွက်ကွက်၊မက်သည့်
၍။နီသိဒတိ၊နေ၏။

(နောက်ဆိုမည်ခကား၊နည်းတူသွား။)

ဥပေက္ခာကား၊ဝိပဿနာ၏အညီအညွတ်ရှုသော-ဝိပဿနာ

ပေက္ခာလည်းတပါး၊အာဝဇ္ဇနံ၊၏အညီအညွတ်ရှုသော-အာဝဇ္ဇနာ
ပေက္ခာလည်းတပါး။ထို၂-ပါးတို့တွင်၊ဝိပဿနာပေက္ခာသည်
ဥပေက္ခာပင်တည်း။အာဝဇ္ဇနာပေက္ခာသည်လည်း၊ဥပေက္ခာပင်
တည်း။ထိုဥပေက္ခာသည်လည်း၊ပစ်လွှတ်သောသိကြားမင်း
ဝရင်္ဂီနိစဉ်းသွား၊မျှားကဲ့သို့၊ဖြူထက်ထက်၊မွှက်ဆောင်သည့်
လည်းတူကုန်။ခါချင်အံ့စုတ်၊ဖက်ထုတ်ချောက်ချောက်ရဲ့ရဲ့သော
သံမျှား၊ပြေးဝင်၍သွားသကဲ့သို့၊ရဲ့ရဲ့ရင်္ဂင်ရင်္ဂင်၊မွှက်ဆောင်လင့်
သည်လည်း၊အာဝဇ္ဇနာအတန်တန်၊ရုပ်နာမ်ခန္ဓာ၊ဖြစ်ပျက်ရာတွင်
ဟူသမျှကို၊ဖြစ်ပျက်သဟု-ဆင်ခြင်သောပေတဂီ၏အညီအညွတ်
ရှုခြင်းတည်း။ထိုအညီအညွတ်ရှုခြင်းသည်လည်း။ဖြစ်သည်ရှိ
သော်၊ငါးပါးငါးပါးသောခန္ဓာတို့၏ဖြစ်ပျက်သောသဘောကို
နိစ္စဟု-ရှုသောပေတဂီအားဖြစ်၏၊ဖြစ်သောကာလ၊ဤသို့သ
ဘောရှိသောအညီအညွတ်ရှုခြင်းသည်လည်း။ငါ၏မဂ်ပင်တ
ဟု၊ဝိပဿနာပေက္ခာ၊အာဝဇ္ဇနာပေက္ခာ-၂-ပါးတို့၏အညီအညွတ်
ရှုခြင်းတို့၊မဂ်မဟုတ်ဘဲလျက်၊မဂ်ဟုယူမှားသောဒိဋ္ဌိဂါဟဖြ
လည်းဆင်ခြင်မိ၏။မဂ်မဟုတ်ဘဲလျက်၊မဂ်ဟုဖြတ်နိုးမှား
မာနဂါဟဖြင့်လည်းဆင်ခြင်မိ၏။မဂ်မဟုတ်ဘဲလျက်၊မဂ်ဟု
သာယာမှားသောတဏှာဂါဟဖြင့်လည်းဆင်ခြင်မိ၏။ထိုဝိ
ပဿနာပေက္ခာ၊အာဝဇ္ဇနာပေက္ခာ-၂-ပါးတို့၏အညီအညွတ်ရှုခြင်း
ကို၊ဆင်ခြင်ခြင်းကြောင့်၊ပျံ့လွင့်ခြင်းသည်ဥဒ္ဓစ္စမည်၏။ထိုဥ
ဒ္ဓစ္စဖြင့်ငါသည်မဂ်ကိုရဖို့တကား၊ဗုဒ္ဓ၊ယူမှားသောစိတ်-တိတ်
ဖြစ်၏။ယူမှားသောစိတ်-တိတ်ဖြစ်သောကာလ၊ငါးပါးငါးပါး
သောခန္ဓာတို့၏ဖြစ်ပျက်သောသဘောကို၊အနိစ္စဟု-ထင်ပို
ဟုတ်တိုင်းမသိ၊ဒုက္ခဟု-ထင်တိုင်းဟုတ်တိုင်းမသိ၊အနတ္တဟု
ထင်တိုင်းဟုတ်တိုင်းမသိ။ငါသည်မဂ်ကိုရဖို့တကား၊ဟုအား
ရဝမ်းသာ၊သမ္မောဟအရာသာဖြစ်၍၊ဝိပဿနာကိုလွှတ်၏။
ဝိပဿနာပေက္ခာ၊အာဝဇ္ဇနာပေက္ခာ-၂-ပါးတို့၏အညီအညွတ်ရှု
ခြင်းကိုသာလျှင်၊သာယာစုံမက်၊တင်၊ကွက်ကွက်၊မက်၍သာ
နေ၏။

အနိစ္စတော မနသိကရောတော ဥပေက္ခာ ဥပ္ပဋ္ဌတိ၊ဥပေ
က္ခာမန္တောတိ ဥပေက္ခာအာဝဇ္ဇတိ၊တတောဝိက္ခေပေါ ဥဒ္ဓစ္စံ၊တေ
နဥဒ္ဓစ္စေန ဝိဂ္ဂဟိတမာနသော အနိစ္စတော ဥပဋ္ဌာနံ ယထာဘူ

နပရာနာတိ၊ ဒုက္ခတော၊ အနတ္တတော၊ ဥပဋ္ဌာနံ၊ ယထာဘူတံ၊ နပရာနာတိ။

အနိစ္စတော၊ အနိစ္စဟု။ မနသိကရောတော၊ ဒွဂ္ဂုးသွင်းသော
ယောဂီအား။ ဥပေက္ခာ၊ အညီအညွတ်ရှုခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်
တိ၊ ဤသို့။ ဥပေက္ခာ၊ အညီအညွတ်ရှုခြင်းသည်။ မဇ္ဈော၊ မင်္ဂတည်း။ ဣ
ဒါ၊ တတော၊ ထိုကြောင့်။ ဝိက္ခေပေါ၊ ပျံ့လွင့်ခြင်းသည်။ ဥဒ္ဓန္ဓိ၊ ဥဒ္ဓန္ဓ
မည်၏။ တေန ဥဒ္ဓန္ဓေန၊ ထိုဥဒ္ဓန္ဓဖြင့်။ ဝိဂ္ဂဟိတမာနသော၊ မင်္ဂဟု
ယူမှားသောစိတ်သည်။ အနိစ္စတော၊ အနိစ္စဟု။ ဥပဋ္ဌာနံ၊ ထင်တိုင်း။
ယထာဘူတံ၊ ဟုတ်တိုင်း။ နပရာနာတိ၊ မသိ။ ဒုက္ခတော၊ ဒုက္ခဟု။
ဥပဋ္ဌာနံ၊ ထင်တိုင်း။ ယထာဘူတံ၊ ဟုတ်တိုင်း။ နပရာနာတိ၊ မသိ။
အနတ္တတော၊ အနတ္တဟု။ ဥပဋ္ဌာနံ၊ ထင်တိုင်း။ ယထာဘူတံ၊ ဟုတ်
တိုင်း။ နပရာနာတိ၊ မသိ။

ဥပေက္ခာတိ ဝိပဿနုပေက္ခာစေဝ အာဝဇ္ဇနုပေက္ခာစ၊ တသ္မိ
ဥပ္ပဇ္ဇေယောဂါဝစရော နဝတမေ ဣတောမုဗ္ဗေ ဝေဂူပါဥပေက္ခာ
ဥပ္ပန္နပုဗ္ဗာ၊ အဒ္ဓါ မဂ္ဂပတ္တောသ္မိ ဖလပတ္တောသ္မိတိ အမဂ္ဂမေဝ
မဂ္ဂေါတိ အဖလမေဝစ ဖလန္တိ ဂက္ခာတိ၊ တဿ ဝေ အမဂ္ဂမဂ္ဂေါ
တိ အဖလံ ဖလန္တိ ဂက္ခတော ဝိပဿနာစိတိ ဥက္ကန္တာနာမဟောတိ၊
သော အတ္တနော မူလကမ္မဋ္ဌာနံ ဝိဿဇ္ဇေတွာ ဥပေက္ခမေဝ အဿာ
ဒေန္တောနိသိဒတိ။

ဥပေက္ခာတိ၊ ဥပေက္ခာဟူသည်ကား။ ဝိပဿနုပေက္ခာစေဝ၊
အာဝဇ္ဇနုပေက္ခာစ၊ ဝိပဿနုပေက္ခာ၊ အာဝဇ္ဇနုပေက္ခာ-၂-ပါးတို့၏အ
ညီအညွတ်ရှုခြင်းတည်း။ တသ္မိ၊ ထိုအညီအညွတ်ရှုခြင်းသည်။ ဥပ္ပဇ္ဇေ၊
ဖြစ်သည်ရှိသော်။ ယောဂါဝစရော၊ ယောဂီသည်။ ဣတော၊ ယခုအခါ
ကာလမှ။ ပုဗ္ဗေ၊ ရှေးအခါကာလ၌။ ဝတ၊ စင်စစ်။ ဝေဂူပါ၊ ဤသို့သော
ရှိသော။ ဥပေက္ခာ၊ အညီအညွတ်ရှုခြင်းသည်။ မေ၊ ငါ့အား။ နပပ္ပန္နပုဗ္ဗာ၊
မဖြစ်ဘူး။ အဒ္ဓါ၊ စင်စစ်မဂ္ဂပတ္တော၊ မင်္ဂသို့ရောက်သည်။ အသ္မိ၊ ဖြစ်ပြီး
ဖလပတ္တော၊ ဖြစ်သို့ရောက်သည်။ အသ္မိ၊ ဖြစ်ပြီး။ ဣတိ၊ ဤသို့။ အမဂ္ဂမေ
ဝ၊ မင်္ဂမဟုတ်ဘဲသာလျှင်။ မဂ္ဂေါတိ၊ မင်္ဂဟု။ အဖလမေဝစ၊ ဖြစ်မဟုတ်
ဘဲသာလျှင်လည်း။ ဖလန္တိ၊ ဖြစ်ဟု။ ဂက္ခာတိ၊ ယူမှား၏။ ဝေ၊ ဤသို့။
အမဂ္ဂ၊ မင်္ဂမဟုတ်ဘဲ။ မဂ္ဂေါတိ၊ မင်္ဂဟု။ အဖလံ၊ ဖြစ်မဟုတ်ဘဲ။ ဖလန္တိ၊
ဖြစ်ဟု။ ဂက္ခတော၊ ယူမှားသော။ တဿ၊ ထိုယောဂီ၏။ ဝိပဿနာစိ
တိ၊ ဝိပဿနာအစဉ်သည်။ ဥက္ကန္တာနာမ၊ ခုန်ကျော်သည်မည်သည်။
ဟောတိ၊ ဖြစ်၏။ သော၊ ထိုယောဂီသည်။ အတ္တနော၊ မိမိ၏။ မူလကမ္မ
ဋ္ဌာနံ၊ ကမ္မဋ္ဌာန်းရင်းကို။ ဝိဿဇ္ဇေတွာ၊ စွန့်လွှတ်၍။ ဥပေက္ခမေဝ၊ ဝိပဿ
နုပေက္ခာ၊ အာဝဇ္ဇနုပေက္ခာ-၂-ပါးတို့၏အညီအညွတ်ရှုခြင်းကိုသာလျှင်။

အာသာဒေန္တော၊ သာယာစုံမ၏၊ တင်္ဂေ၊ ကွက်ကွက်၊ မက်သည်၊ ဖြစ်၍။ နိ
 သိဒ္ဓတိ၊ နေ၏။ (နောက်ဆိုမည်စကား၊ နည်းတူသွား။)
 နိကန္တိကား၊ ဝိပဿနာနိကန္တိတည်း၊ ထိုနိကန္တိသည်လည်း၊
 ကိလေသာတည်းဟု၊ သိမ်းဆည်းခြင်းငှါ မတတ်ကောင်းသည်ဖြစ်
 ၍၊ သိမ်မွေ့အေးမြသော အခြင်းအရာ အာကာရ၊ ဩဘာသ၊ ဉာဏ၊
 ဖိတိ၊ ပဿန္တိ၊ သုခ၊ အဓိမောက္ခ၊ ပဂ္ဂဟ၊ ဥပဋ္ဌာနံ၊ ဥပေက္ခာ၊ ကိုး၊ ပါးသေ
 ဝိပဿနုပဏ္ဍိလေသာတို့ဖြင့်၊ တံသာဆင်အပ်သော-ဝိပဿနာဘာဝ
 နာဋ်မွေ့လျော်ခြင်းတည်း။ ထိုဝိပဿနာဘာဝနာဋ်မွေ့လျော်ခြင်းသည်
 လည်း၊ ဖြစ်သည်ရှိသော်၊ ငါးပါး၊ ငါးပါးသော ခန္ဓာတို့၏၊ ဖြစ်ပျက်သောသော
 ကိုး၊ အနိစ္စဟု-ရှုသောယောဂီအား၊ ဖြစ်၏၊ ဖြစ်သောကာလ၊ ဣသိုသသော
 ရှိသော ဝိပဿနာဘာဝနာဋ်မွေ့လျော်ခြင်းသည်လည်း၊ ငါ၏မဂ်ပင်တည်း
 ဟု၊ ဝိပဿနာဘာဝနာဋ်မွေ့လျော်ခြင်းကို၊ မဂ်မဟုတ်ဘဲလျက်၊ မဂ်ဟု
 ယူမှားသော ဒိဋ္ဌိဂါဟဖြင့်လည်း ဆင်ခြင်မိ၏၊ မဂ်မဟုတ်ဘဲလျက်၊ မဂ်
 ဟု ဖြတ်နိုးမှားသော မာနဂါဟဖြင့်လည်း ဆင်ခြင်မိ၏၊ မဂ်မဟုတ်ဘဲ
 လျက်၊ မဂ်ဟု သာယာမှားသော စက္ကာဂါဟဖြင့်လည်း ဆင်ခြင်မိ၏၊ ထို
 ဝိပဿနာဘာဝနာဋ်မွေ့လျော်ခြင်းကို ဆင်ခြင်ခြင်းကြောင့်၊ ပျံ့လွင့်
 ခြင်းသည်၊ ဥဒ္ဓစ္စမည်၏၊ ထိုဥဒ္ဓစ္စဖြင့်၊ ငါသည်မဂ်ကိုရဖို့တကားဟု-
 ယူမှားသောစိတ်-တိက်ဖြစ်၏၊ ယူမှားသောစိတ်-တိက်ဖြစ်သောကာ
 လ၊ ငါးပါး၊ ငါးပါးသော ခန္ဓာတို့၏ဖြစ်ပျက်သောသဘောကို၊ အနိစ္စဟု-
 ထင်တိုင်းဟုတ်တိုင်းမသိ၊ ဒုက္ခဟု ထင်တိုင်းဟုတ်တိုင်းမသိ၊ အနတ္တ
 ဟု-ထင်တိုင်းဟုတ်တိုင်းမသိ။ ငါသည်မဂ်ကိုရဖို့တကားဟု၊ အားရ
 ဝမ်းသာ၊ သမ္မောဟအရာသာဖြစ်၍၊ ဝိပဿနာကို လွှတ်၏။ ဝိပဿနာ
 ဘာဝနာဋ်မွေ့လျော်ခြင်းကိုသာလျှင်၊ သာယာစုံမ၏၊ တင်္ဂေ၊ ကွက်ကွက်၊
 မက်၍သာ နေ၏။

အနိစ္စတော၊ မနသိကရေတော၊ နိကန္တိ ဥပ္ပဇ္ဇတိ၊ နိကန္တိ ဓမ္မောတိ
 နိကန္တိ အာဝဇ္ဇတိ၊ တတော ဝိက္ခေပေါဥဒ္ဓစ္စံ၊ တေန ဥဒ္ဓစ္စေန ဝိဂ္ဂဟိတ
 မာနသော အနိစ္စတော ဥပဋ္ဌာနံ ယထာဘူတံ န ပဇာနာတိ၊ ဒုက္ခတော
 အနတ္တတော ဥပဋ္ဌာနံ ယထာဘူတံ န ပဇာနာတိ။

အနိစ္စတော၊ အနိစ္စဟု၊ မနသိကရေတော၊ နှလုံးသွင်းသောယော
 ဂီအား။ နိကန္တိ+ဘာဝနာရတိ၊ ဘာဝနာဋ်မွေ့လျော်ခြင်းသည်။ ဥပ္ပဇ္ဇတိ၊
 ဖြစ်၏။ နိကန္တိ-ဘာဝနာရတိ၊ ဘာဝနာဋ်မွေ့လျော်ခြင်းသည်။ ဓမ္မော၊ မဂ်
 တည်း။ ဣတိ၊ ဣသို။ နိကန္တိ-ဘာဝနာရတိ၊ ဘာဝနာဋ်မွေ့လျော်ခြင်းကို
 အာဝဇ္ဇတိ၊ ဆင်ခြင်၏။ တတော၊ ထိုကြောင့်။ ဝိက္ခေပေါ၊ ပျံ့လွင့်ခြင်းသည်။
 ဥဒ္ဓစ္စံ၊ ဥဒ္ဓစ္စမည်၏။ တေန ဥဒ္ဓစ္စေန၊ ထိုဥဒ္ဓစ္စဖြင့်။ ဝိဂ္ဂဟိတမာနသော၊
 မဂ်ဟု ယူမှားသောစိတ်သည်။ အနိစ္စတော၊ အနိစ္စဟု၊ ဥပဋ္ဌာနံ၊ ထင်
 တိုင်း။ ယထာဘူတံ၊ ဟုတ်တိုင်း။ နပဇာနာတိ၊ မသိ။ ဒုက္ခတော၊ ဒုက္ခဟု

ဥပဋ္ဌာနံ၊ ထင်တိုင်း။ ယထာဘူတံ၊ ဟုတ်တိုင်း။ နိပဏနာတိ၊ မသိ။ အ
နတ္တတော၊ အနတ္တ ဟု။ ဥပဋ္ဌာနံ၊ ထင်တိုင်း။ ယထာဘူတံ၊ ဟုတ်တိုင်း။ န
နိကန္တိတိ၊ ဝိပဿနာနိကန္တိ၊ တသ္မိံ၊ ဥပ္ပန္နေယောဂါဝစရောနဝ

တမေဇုတော ပုဗ္ဗေ ဝေရူပါနိကန္တိ ဥပ္ပန္နေယောဂါဝစရောနဝ
ဖလပတ္တောသ္မိတိ အမဂ္ဂမေဝ မဂ္ဂေါတိ အဖလမေဝစဖလန္တိဂဏှာ
တိ၊ တဿ ဧဝံ အမဂ္ဂံ မဂ္ဂေါတိ အဖလံ ဖလန္တိ ဂဏှတော ဝိပဿနာ
ဝိထိ ဥက္ကန္တာနာမ ဟောတိ၊ ဘော အတ္တနော မူလကမ္မဋ္ဌာနံ ဝိဿ
ဇ္ဇေတွာ နိကန္တိ မေဝ အဿာဒေန္တော နိသိဒတိ။ ။

နိကန္တိတိ၊ နိကန္တိ ဟူသည်ကား။ ဝိပဿနာနိကန္တိ-ဘာဝနာရတိ၊
ဘာဝနာ၌ မွေ့လျော်ခြင်းတည်း။ တသ္မိံ၊ ထိုဘာဝနာ၌ မွေ့လျော်ခြင်း
သည်။ ဥပ္ပန္နေ၊ ဖြစ်သည်ရှိသော်။ ယောဂါဝစရော၊ ယောဂီသည်။
ဇုတော၊ ယခုအခါကာလမှ။ ပုဗ္ဗေ၊ ရှေးအခါကာလ၌။ ဝတ၊ စင်စစ်
ဝေရူပါ၊ ကျသို့ သဘောရှိသော။ နိကန္တိ-ဘာဝနာရတိ၊ ဘာဝနာ၌ မွေ့
လျော်ခြင်းသည်။ မေ၊ ငါ့အား။ န ဥပ္ပန္နေယောဂါဝစရော၊ စင်စစ်
မဂ္ဂပတ္တော၊ မဂ်သို့ ရောက်သည်။ အသ္မိံ၊ ဖြစ်မြီ။ ဖလပတ္တော၊ ဖိုလ်သို့
ရောက်သည်။ အသ္မိံ၊ ဖြစ်မြီ။ ဇုတိ၊ ကျသို့။ အမဂ္ဂမေဝ၊ မဂ်မဟုတ်ဘဲ
သာလျှင်။ မဂ္ဂေါတိ၊ မဂ်ဟု။ အဖလမေဝစ၊ ဖိုလ်မဟုတ်ဘဲသာလျှင်
လည်း။ ဖလန္တိ၊ ဖိုလ်ဟု။ ဂဏှာတိ၊ ပျူဗျား၏။ ဧဝံ၊ ကျသို့။ အမဂ္ဂံ၊ မဂ်
မဟုတ်ဘဲ။ မဂ္ဂေါတိ၊ မဂ်ဟု။ အဖလံ၊ ဖိုလ်မဟုတ်ဘဲ။ ဖလန္တိ၊ ဖိုလ်
ဟု။ ဂဏှတော၊ ပျူဗျားသော။ ဇာဿ၊ ထိုယောဂီ၏။ ဝိပဿနာဝိထိ၊
ဝိပဿနာအစဉ်သည်။ ဥက္ကန္တာနာမ၊ ခုန်ကျော်သည်မည်သည်။
ဟောတိ၊ ဖြစ်၏။ ဘော၊ ထိုယောဂီသည်။ အတ္တနော၊ မိမိ၏။ မူလ
ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာနားလင်းကို။ ဝိဿဇ္ဇေတွာ၊ စွန့်လွှတ်၍။ နိကန္တိမေဝ၊
ဘာဝနာရတိမေဝ၊ ဘာဝနာ၌ မွေ့လျော်ခြင်းကိုသာလျှင်။ အဿာဒေ
န္တော၊ ဘာပာစုမဂ်၊ တငဲ့ကွက်ကွက်မဂ်သည်ဖြစ်၍။ နိသိဒတိ၊
နေ့၏။ ။ (နိကန္တိကို၊ ဘာဝနာရတိဟု ဖြစ်ချက်သဘောအ

နနက်၊ သက်သောဘာဝက-ဋီကာ သည်ကား။)
နဝတမေဇုတော ပုဗ္ဗေ ဝေရူပါနိကန္တိ ဥပ္ပန္နေယောဂါဝစရောနဝ
ဘာဝဿ နဝသေန ဝုတ္တံ၊ န စပန တဒါယောဂီနော တထာသတိ တဗ္ဗိသ
ဝသေန၊ န ဟိ ဘော တဒါ တံနိကန္တိ တိ ဇာနာတိ၊ တထာသတိ တဗ္ဗိသ
ယဿ မဂ္ဂ ပတ္တော မ္မိတိ ဂဟဏဿ အသန္တဝေ၊ ဝေ၊ တဿ ဝေမဿ
သိယာ နဝတမေဇုပါ ဘာဝနာရတိ ဥပ္ပန္နေယောဂါဝစရောနဝ
နဝတမေဇုတော ပုဗ္ဗေ ဝေရူပါနိကန္တိ ဥပ္ပန္နေယောဂါဝစရောနဝ
နဝတ(ပ) ဥပ္ပန္နေယောဂါဝစရောနဝ ဟူသော ဟူသော အလျဉ်အားဖြင့်။ ဝုတ္တံ၊ သိအပ်၏။ တဒါ၊
နိကန္တိ တရားသဘောကို ဖြစ်သော အလျဉ်အားဖြင့်။ ဝုတ္တံ၊ သိအပ်၏။ တဒါ၊

ထိုနိကန္တိဖြစ်သောအခါ၌။ ပောဂီနောယောဂီအား။ တထာဝိတ္ထပ
 ဝသေန။ ဣသိသဘောရှိသော နိကန္တိ၊ ငါအား မဖြစ်ဘူးဟူသော
 စိတ်ဖြစ်သောအလိုအားဖြင့်။ နုပနဝတ္တံ၊ မဆိုအပ်။ ဟိသန္တိ၊ ပြန်၏။
 ထိုပောဂီသံဃာတို့၊ တဒါ၊ ထိုနိကန္တိဖြစ်သောကာလ၌။ တံ၊ ထိုနိကန္တိကို။ နိ
 ကန္တိတိ၊ နိကန္တိဟု။ နုနာနာတိ၊ မသိ။ တထာတုတ္ထိ၊ နိကန္တိအနုနော၊ ထို
 ကန္တိကိုသိခြင်းသည်။ သတိ၊ ရှိသော်ကား။ တဗ္ဗိသယဿ၊ ထိုနိကန္တိ၏အ
 ရာဖြစ်သော။ မဂ္ဂပတ္တော၊ မှီတိဂဟဏဿ၊ မင်သို့ရောက်ပြီဟူသော။ ယု
 ခြင်း၏။ အသန္တပေါဝေ၊ ဖြစ်ခြင်းငှါမသင့်တော့သည်သာလျှင်။ ယသ္မာ၊ အ
 ကြင်ကြောင့်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထိုကြောင့်။ ဝေ၊ ဣသိ၊ အဿ၊
 ပောဂီအား။ သိယာ၊ ဖြစ်သင့်ရာ၏။ ကထံသိယာ၊ အဘယ်သို့ဖြစ်သင့်
 သနည်း။ ဝတ၊ စင်စစ်။ ဝေရူပါ၊ ဣသိသဘောရှိသော။ ဘာဝနာရတိ၊ ဘာ
 ဝနာ၌မွေ့လျော်ခြင်းသည်။ မေ၊ ငါအား။ နုဥပ္ပန္နိပုဗ္ဗာ၊ မဖြစ်ဘူး။ အ
 စင်စစ်။ မဂ္ဂပတ္တော၊ မင်သို့ရောက်သည်။ အဟိ၊ ဖြစ်ပြီ။ ဣတိဝေ၊ ဣသိ
 အဿ၊ ဣပောဂီအား။ သိယာ၊ ဖြစ်သင့်ရာ၏။ "

ဩဘာသဝတ္ထုအစ၊ ဥပေက္ခာဝတ္ထုအဆုံးရှိသော - ကိုးပါးသော
 ဝတ္ထုတို့၌၊ ဝတ္ထုတပါးတပါး၊ ဂါဟသုံးပါးသုံးပါး၊ မင်မြန်မင်မြား
 ဖြစ်၏။ ဣနိကန္တိအရဋ္ဌာန၌သော်ကား၊ ဝတ္ထုအပြားဆယ်ပါး၊ ဂါ
 ဟအပြားသုံးဆယ်၊ အကျယ်အားဖြင့်၊ မင်မြန်မင်မြားဖြစ်၏။

မင်မြားဖြစ်ပုံကား။ ။ ဧတ္ထစဝတ္ထုဝသေနဝစေတေဒဿ
 ဂါဟဝသေနပနသမတိသဟောန္တိ။ မမနိကန္တိဥပ္ပန္နာတိဂဏ္ဍတော
 ဟိဒိဋ္ဌိဂါဟောဟောတိ၊ မနာပေါဝတနိကန္တိဥပ္ပန္နာတိဂဏ္ဍတော
 မာနဂါဟော၊ နိကန္တိအဿာဒယတောတဏှာဂါဟော။ ဣတိနိကန္တိ
 မှီဒိဋ္ဌိမာနတဏှာဂါဟဝသေနတုယောဂါဟာ၊ တထာသေသေ
 ဖိတိ၊ တေသံဝသေနအကုသလောအဗျတ္တောယောဂါဝစရေဗြ
 ဘာသေ၊ ဉာဏေ၊ ဖိတိယာ၊ ပဿန္တိယာ၊ သုခေ၊ အစိမောက္ခံ၊ ပဂ္ဂဟေ
 ဥပဋ္ဌာနေ၊ ဥပေက္ခာယ၊ နိကန္တိယာ၊ ကမ္မတိဝိက္ခိပတိ၊ ဩဘာသံ၊ ဉာ
 ဖိတိ၊ ပဿန္တိ၊ သုခံ၊ အစိမောက္ခံ၊ ပဂ္ဂဟံ၊ ဥပဋ္ဌာနံ၊ ဥပေက္ခံ၊ နိကန္တိ
 မမသေယောဟမညိဒေဝေမေအတ္တာတိသမနုပဿတိ။ "

ဧတ္ထစနိကန္တိဋ္ဌာနေ၊ ဣနိကန္တိအရဋ္ဌာန၌သော်ကား။ ဝတ္ထုဝသေ
 နေဝ၊ ဝတ္ထုအလိုအားဖြင့်သာလျှင်။ ဧတေစဒဿ၊ ထိုဝတ္ထုဆယ်ပါးတို့သည်
 လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဂါဟဝသေနပနာ၊ ဂါဟအလိုအားဖြင့်သော်
 ကား။ သမတိသ၊ အမျှသုံးဆယ်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ကထံပော
 န္တိ၊ အဘယ်သို့ဖြစ်ကုန်သနည်း။ မမ၊ ငါ၏။ နိကန္တိဘာဝနာရတိ၊ ဘာဝနာ
 မွေ့လျော်ခြင်းသည်။ ဥပ္ပန္နာ၊ ဖြစ်သည်တကား။ ဣတိ၊ ဣသိ။ ဂဏ္ဍတော
 ယုမှားသောပောဂီအား။ ဒိဋ္ဌိဂါဟောဒိဋ္ဌိဂါဟသည်။ ဟောတိ၊ ဖြစ်၏။
 ဥပ္ပန္နာ၊ ဖြစ်သော။ နိကန္တိ-ဘာဝနာရတိ၊ ဘာဝနာ၌မွေ့လျော်ခြင်းသည်။

မနာပေါ်ဝတ၊ မြတ်ဦးဘွယ်တကား။ ဣတိ၊ ဣသိ၊ ဝဏ္ဏတော၊ ယုဗ္ဗာ၊
 သောယောဂီအား။ မာန ဝါဟော၊ မာန ဝါဟ သာညံ။ ဟောတိ၊ မြစ်ခြံ၊ နိ
 ကန္တိ ဘာဝနာရတိ၊ ဘာဝနာဒွမ္မေလျော်ခြင်းကို။ အဿာယုတော၊ သာ
 ယောယောဂီအား။ တဏှာ ဝါဟော၊ တဏှာ ဝါဟ သာညံ။ ဟောတိ၊ မြစ်
 နိ၊ ဣတိ၊ ဣသိ။ နိကန္တိ မှိ ဘာဝနာရတိ၊ ဘာဝနာဒွမ္မေလျော်ခြင်း၊ ဒွိဒွိ
 မာန တဏှာ ဝါဟ ဝသေန၊ ဒိဒွိ ဝါဟ-မာန ဝါဟ-တဏှာ ဝါဟ-သုံးပါးတို့၏
 တိက်အလိုအားဖြင့်။ တယော ဝါဟာ၊ သုံးပါးသော ဝါဟတို့သည်။ ဟော
 န္တိ၊ မြစ်ကုန်၏။ သေသေသုပိ၊ အကြွင်းကိုးပါးတို့လည်း။ တဏှာ၊ ထို
 အတူ။ တယော တယော ဝါဟာ၊ သုံးပါးသုံးပါးသော ဝါဟတို့သည်။
 ဟောန္တိ၊ မြစ်ကုန်၏။ ဣတိ ဣသိ။ ဝါဟ ဝသေနပန၊ ဝါဟအလိုအား
 ဖြင့်သော်ကား။ သမတိသ၊ အမြဲသုံးဆယ်တို့သည်။ ဟောန္တိ၊ မြစ်ကုန်
 ၏။ တေသံ၊ ထိုအမြဲသုံးဆယ်သော ဝါဟတို့၏။ ဝသေန၊ အလိုအားဖြင့်။
 အကုသလော၊ မလိမ်မာသော။ အဗျတ္တော၊ ပယ်ခြင်းငှါမစွမ်းနိုင်သော။
 ဟော ဝါဝစရော၊ ယောဂီသည်။ ဩဘာသေ၊ အလှောင်အလင်း၌ ဉာဏော
 သိခြင်း၌။ ပီတိယာ၊ နှစ်သက်ခြင်း၌ ပဿန္တိယာ၊ ငြိမ်းအေးခြင်း၌ သုခေ
 ချမ်းသာခြင်း၌။ အဓိမောက္ခ၊ ကြည်လင်ခြင်း၌ ပဂ္ဂဟောအားထုတ်ခြင်း
 ၌။ ဥပဋ္ဌာနေ၊ ထင်ခြင်း၌။ ဥပေက္ခယ၊ အညီအညွတ်ရှုခြင်း၌။ နိကန္တိယာ-
 ဘာဝနာရတိပဟာ၊ ဘာဝနာဒွမ္မေလျော်ခြင်း၌။ ကမ္မတိ၊ စိတ်တုန်လှုပ်ခြင်း
 စိန္တိပတိ၊ စိတ်ပျံ့လွင့်ခြင်း။ ဩဘာသံ၊ အလှောင်အလင်းကို။ ဉာဏံ၊ သိခြင်း
 ကို။ ပီတိ၊ နှစ်သက်ခြင်းကို။ အပဿန္တိ၊ ငြိမ်းအေးခြင်းကို။ သုခံ၊ ချမ်းသာ
 ခြင်းကို။ အဓိမောက္ခံ၊ ကြည်လင်ခြင်းကို။ ပဂ္ဂဟံ၊ အားထုတ်ခြင်းကို။ ဥပ
 ဋ္ဌာနံ၊ ထင်ခြင်းကို။ ဥပေက္ခံ၊ အညီအညွတ်ရှုခြင်းကို။ နိကန္တိ-ဘာဝနာရတိ၊
 ဘာဝနာဒွမ္မေလျော်ခြင်းကို။ ဧတံ၊ ဣမ္မေလျော်ခြင်းသည်ကား။ မေ၊ ဝါ
 ဥစ္စာမဟုတ်လော။ ဧသော၊ ဣမ္မေလျော်ခြင်းသည်ကား။ အဟမသ္မိ၊ ဝါ
 မြစ်သည်မဟုတ်လော။ ဧသော၊ ဣမ္မေလျော်ခြင်းသည်ကား။ မေအတ္တာ၊
 ဝါအလိုမဟုတ်လော။ ဣတိ၊ ဣသိ။ သမနုပဿတိ၊ ရှုမှား၏။
 (ဣတွင်ဂ္ဂေကား မဂ်မှား၊ မဂ်မှားကိုမစွန့်၊ မဂ်ဟုတ်သည်။ မ
 ဟုတ်သည်ကို မဆင်ခြင်၊ ဉာဏ်အမြင် မစင်ကြယ်သည်ဖြစ်၍ မဂ္ဂါ
 မဂ္ဂ ဉာဏဒဿနံ ဝိသုဒ္ဓိ ဉာဏ်တဘက်ကမ်းသို့ မရောက်အောက်
 သို့သာသက်၏ အထက်သို့ မတက်။)
 လိမ်မာသော ယောဂီသည်ကား။ ဣသိ ဆင်ခြင်ခြင်းအဘယ်
 သို့ ဆင်ခြင်သနည်း။ ကမ္မဋ္ဌာနံ၊ စစ်ဆေးမေးမြန်းသော ကာလ၊ ဝါ ဆ
 ရာပြောဘူးသည်ကား။ ဥပယဗ္ဗယ ဉာဏံ၊ မြစ်သော ကာလ၊ ဘာဝနာ
 ဒွမ္မေလျော်ခြင်း ဖြစ်ပေါ်တတ်၏။ ဘာဝနာဒွမ္မေလျော်ခြင်းဖြစ်
 ပေါ်သည်ရှိသော်၊ ထိုမ္မေလျော်ခြင်းကို-ပိုင်းလည်း ပိုင်းခြားရ၏။
 ဆင်လည်း ဆင်ခြင်ရ၏။ ဣသိ ဝါ ဆရာ ပြောဘူးပေသည်တကား။

ဟု ဆင်ခြင်၏။

ဆင်ခြင်ပြီး၍ ပိုင်းခြားပုံကား။

ကုသလောပနပဏ္ဍိတော

ဗျတ္တော၊ ဗုဒ္ဓိသမ္ပန္နော၊ ယောဂါဝစလော၊ နိကန္တိယာ၊ ဥပ္ပန္နာယ၊ အယံ ဝေဒနိကန္တိ ဥပ္ပန္နာ၊ သာခေါပနာယံ၊ အနိစ္စာ၊ သင်တာ၊ ပရိစ္စသမုပ္ပန္နာ၊ ခယခမ္မာ၊ ဝယခမ္မာ၊ ဝိဂ္ဂဟခမ္မာ၊ နိရောဓ ခမ္မာတိ၊ ဣတိဝါ တံပညာယ ပရိစ္ဆိန္ဒတိ၊ ဥပပရိက္ခတိ။

တေသံ၊ ထိုအမျှ သုံးဆယ်သော ဂါဟတို့၏။ ဝသေန၊ အလှူအား

ဖြင့်။ ကုသလော၊ လိမ္မာသော။ ပဏ္ဍိတော၊ ပညာရှိသော။ ဗျတ္တော၊ ပယ်ခြင်း၌ စွမ်းနိုင်သော။ ဗုဒ္ဓိသမ္ပန္နော၊ ပညာနှင့်ပြည့်စုံသော။ ယောဂါဝစလော၊ ယောဂီသည်။ နိကန္တိယာ-ဘာဝနာရတိယာ၊ ဘာဝနာ၌ မွေ့လျော်ခြင်းသည်။ ဥပ္ပန္နာယ၊ ဖြစ်သည်ရှိသော်။ အယံ ဝေဒနိကန္တိ-ဘာဝနာရတိ၊ ဣဘာဝနာ၌ မွေ့လျော်ခြင်းသည်ကား။ ဝေဒနိကန္တိ-ဘာဝနာရတိ၊ ဣဘာဝနာ၌ မွေ့လျော်ခြင်းသည်ကား။ အနိစ္စာ၊ မြဲသော သဘောမရှိ။ ဣတိဝါ၊ ဣသို့၎င်း။ သင်တာ၊ ပြုပြင်စီရင်အပ်သော သဘောရှိ၏။ ဣတိဝါ၊ ဣသို့၎င်း။ ပရိစ္စသမုပ္ပန္နာ၊ အကြောင်းကိုဖွဲ့၍ ဖြစ်သော သဘောရှိ၏။ ဣတိဝါ၊ ဣသို့၎င်း။ ခယခမ္မာ၊ ကုန်သော သဘောရှိ၏။ ဣတိဝါ၊ ဣသို့၎င်း။ ဝယခမ္မာ၊ ပျက်သော သဘောရှိ၏။ ဣတိဝါ၊ ဣသို့၎င်း။ ဝိဂ္ဂဟခမ္မာ၊ ကင်းသော သဘောရှိ၏။ ဣတိဝါ၊ ဣသို့၎င်း။ နိရောဓခမ္မာ၊ ခြုတ်ပျက်သော သဘောရှိ၏။ ဣတိဝါ၊ ဣသို့၎င်း။ တံ၊ ထိုဘာဝနာ၌ မွေ့လျော်ခြင်းကို။ ပညာယ၊ ပညာဖြင့်။ ပရိစ္ဆိန္ဒတိ၊ ပိုင်းခြား၏။ ဥပပရိက္ခတိ၊ ဆင်ခြင်၏။

ဒိဋ္ဌိက္ခာအောင် ဆင်ခြင်ပုံကား။

သဝေဒနိကန္တိ အတ္တာဘဝေ

ယျ၊ အတ္တာတိဂဟေတုံ ဝဇ္ဇေယျ၊ အနတ္တာစ ပနာယံ အတ္တာတိဂဟိတာ၊ တဿာ သာ အဝသဝတ္တနုဋ္ဌေန အနတ္တာတိ နိကန္တိ အနတ္တတော ပဿန္တိ သဒိဋ္ဌိသမုပ္ပါရနံ နာမ ဟောတိ။

သဝေဒနာကယ်၍ နိကန္တိ ဘာဝနာရတိ၊ ဘာဝနာ၌ မွေ့လျော်ခြင်းသည်။ အတ္တာ၊ ငါ၏အလိုသည်။ ဘဝေယျ၊ ဖြစ်ငြားအံ့။ အတ္တာတိ၊ ငါ၏အလိုဟု။ ဝဟေတုံ၊ ယူခြင်း၌။ ဝဇ္ဇေယျ၊ သင့်လှ၏။ အနတ္တာစ ပနာ၊ ငါ၏အလိုမဟုတ်ဘဲ လျှက်။ အယံ၊ ဣဘာဝနာ၌ မွေ့လျော်ခြင်းကို။ အတ္တာတိ၊ ငါ၏အလိုဟု။ ဝဟိတာ၊ ယူမှား၏။ တဿာ၊ ထိုကြောင့်။ သာ၊ ထိုဘာဝနာ၌ မွေ့လျော်ခြင်းသည်။ အဝသဝတ္တနုဋ္ဌေန၊ ငါ၏အလိုသို့ မလိုက်သော အနက်ကြောင့်။ အနတ္တာ၊ ငါ၏အလိုမဟုတ်။ ဣတိ၊ ဣသို့။ နိကန္တိ-ဘာဝနာရတိ၊ ဘာဝနာ၌ မွေ့လျော်ခြင်းကို။ အနတ္တတော၊ ငါ၏အလိုမဟုတ်ဟု။ ပဿန္တိ သာ၊ ရှုသော ယောဂီအား။ ဒိဋ္ဌိသမုပ္ပါရနံ နာမ၊ ဒိဋ္ဌိက္ခာသော မည်သည်။ ဟောတိ၊ ဖြစ်၏။

မာနက္ခာအောင်ဆင်ခြင်ပုံကား။

ယျ၊ နိစ္စာတိဂဟေတုံဝဋ္ဋေယျ၊ အနိစ္စာစပနာယံ နိစ္စာတိဂဟိတာ၊
တဿာ သာ ဟုတော အဘာဝဋ္ဌေန အနိစ္စာတိ နိက္ခန္တိ အနိစ္စတော ပဿ
တိ သာ မာနသမုဏ္ဍိ ရနံနာမဟေတိ။

သစေအကယံ၍ နိက္ခန္တိဘာဝနာရတိ၊ ဘာဝနာဒ်မ္ပေလျော်
ခြင်းသည်။ နိစ္စာ၊ ဖြေသည်။ ဘဝေယျ၊ ဖြစ်ငြားအံ့။ နိစ္စာတိ၊ ဖြေ၏ဟု၊ ဂ
ဟေတုံ၊ ယူခြင်းငှါ။ ဝဋ္ဋေယျ၊ သင်္ဂဟ၏။ အနိစ္စာစပနာ၊ မဖြေဘဲလျက်။
အယံ၊ ဣဘာဝနာဒ်မ္ပေလျော်ခြင်းကို။ နိစ္စာတိ၊ ဖြေ၏ဟု၊ ဂဟိတာ၊ ယူ
မှား၏။ တဿာ၊ ထိုကြောင့်။ သာ၊ ထိုဘာဝနာဒ်မ္ပေလျော်ခြင်းသည်။
ဟုတော၊ ဖြစ်ပြီး၍။ အဘာဝဋ္ဌေန၊ မရှိသောအခက်ကြောင့်။ အနိစ္စာ၊ မ
ဖြေလျက်။ ဣသိ၊ နိက္ခန္တိ ဘာဝနာရတိ၊ ဘာဝနာဒ်မ္ပေလျော်ခြင်းကို။
အနိစ္စတော၊ မဖြေဟု။ ပဿန္တိ သာ၊ ရှုသောပောတိအား။ မာနသမုဏ္ဍိ
ရနံနာမ၊ မာနက္ခာသော မည်သည်။ ဟေတိ၊ ဖြစ်၏။

နိက္ခန္တိက္ခာအောင်ဆင်ခြင်ပုံကား။

သစေအကယံ၍ နိက္ခန္တိဘာဝနာရတိ၊ ဘာဝနာဒ်မ္ပေလျော်
ခြင်းသည်။ သုခါ၊ ချမ်းသာသည်။ ဘဝေယျ၊ ဖြစ်ငြားအံ့။ သုခါတိ၊ ချမ်း
သာ၏ဟု။ ဂဟေတုံ၊ ယူခြင်းငှါ။ ဝဋ္ဋေယျ၊ သင်္ဂဟ၏။ ဒုက္ခာစပနာ၊
မချမ်းသာဘဲလျက်။ အယံ၊ ဣဘာဝနာဒ်မ္ပေလျော်ခြင်းကို။ သုခါ
တိ၊ ချမ်းသာ၏ဟု။ ဂဟိတာ၊ ယူမှား၏။ တဿာ၊ ထိုကြောင့်။ သာ၊ ထို
ဘာဝနာဒ်မ္ပေလျော်ခြင်းကိုသည်။ ဥပ္ပါဒဝယ ပရိပိဋနဋ္ဌေန၊ ဖြစ်ခြင်း
ပျက်ခြင်းဖြင့် နှိပ်စက်သောအခက်သဘောကြောင့်။ ဒုက္ခာ၊ ဆင်းရဲ။
ဣတိ၊ ဣသိ။ နိက္ခန္တိ ဘာဝနာရတိ၊ ဘာဝနာဒ်မ္ပေလျော်ခြင်းကို။
ဒုက္ခတော၊ ဆင်းရဲဟု။ ပဿန္တိ သာ၊ ရှုသောပောတိအား။ နိက္ခန္တိ ပရိ
ပုဏ္ဏိ နာမ၊ နိက္ခန္တိ က္ခာသော မည်သည်။ ဟေတိ၊ ဖြစ်၏။

ပဟိဒိဏ္ဍံနာမ၊ နိက္ခန္တိ က္ခာသော မည်သည်။ ဟေတိ၊ ဖြစ်၏။
ဝေပပပရိက္ခိတ္တာ ဩဘာသံ၊ ဉာဏံ၊ ဖိတိ၊ ပဿန္တိ၊ သုခံ၊ အဓိ
မောက္ခံ၊ ပဂ္ဂဟံ၊ ဥပဋ္ဌာနံ၊ ဥပေက္ခံ၊ နိက္ခန္တိ နေတံမမ၊ န နေသောဟ
မသ္မိ၊ နမေသော အတ္တတိ သမဗ္ဗပဿတိ၊ ဝေသမဗ္ဗပဿန္တော ဩ
ဘာသေ၊ ဉာဏေ၊ ဖိတိယာ၊ ပဿန္တိယာ၊ သုခေ၊ အဓိမောက္ခေ၊ ပဂ္ဂဟေ၊ ဥပ္ပာနော။

ဥပေက္ခာယ၊ နိက္ခန္တိယာ န ကမ္မန္တိ နဝေတံ နစပိက္ခေပံဂစ္ဆတိ။
ဝေ၊ ဣသိ။ ဥပပရိက္ခိတ္တာ၊ ဆင်ခြင်၍။ ဩဘာသံ၊ အရောင်အလင်းကို။
ဉာဏံ၊ သိခြင်းကို။ ဖိတိ၊ နှိပ်စက်ခြင်းကို။ ပဿန္တိ၊ ငြိမ်းအေးခြင်းကို။ သုခံ၊
ချမ်းသာခြင်းကို။ အဓိမောက္ခံ၊ ဩဇာလင်ခြင်းကို။ ပဂ္ဂဟံ၊ အားထုတ်ခြင်းကို။
ဥပဋ္ဌာနံ၊ ထင်ခြင်းကို။ ဥပေက္ခံ၊ အညီအညွတ်ရှုခြင်းကို။ နိက္ခန္တိ ဘာဝနာ

ရတိ၊ ဘာဝနာ၌ မွေ့လျော်ခြင်းကို။ ဧဝံ၊ ဣမ္မေလျော်ခြင်းသည် ကား။ န အာဟာရ
 န မမာ၊ ငါ ဥစ္စာမဟုတ်။ ဧဝော၊ ဣမ္မေလျော်ခြင်းသည် ကား။ န မေအတ္တ
 ငါ ဖြစ်သည် မဟုတ်။ ဧဝော၊ ဣမ္မေလျော်ခြင်းသည် ကား။ န မေအတ္တ
 ငါ အင်္ဂါမဟုတ်။ ဣတိ၊ ဣသိ၊ သမ နှစ်ပဿတိ၊ ရှု၏။ ဧဝံ၊ ဣသိ၊ သမ
 နှစ်ပဿန္တော၊ ရှုသည် ရှိသော။ ဩဘာသော၊ အရောင်အလင်း၌ ဉာဏ
 သိခြင်း၌။ ဟိတိယာ၊ နှစ်သက်ခြင်း၌။ ပဿန္တိယာ၊ ငြိမ်းအေးခြင်း၌။
 သုခေ၊ ချမ်းသာခြင်း၌။ အစိမောက္ခေ၊ ကြည်လင်ခြင်း၌။ ပဂ္ဂယော၊ အာ
 ထုတ်ခြင်း၌။ ဥပဋ္ဌာနေ၊ ထင်ခြင်း၌။ ဥပေက္ခာယာ၊ အညီအညွတ် ရှု
 ခြင်း၌။ နိကန္တိယာ၊ ဘာဝနာရတိယာ၊ ဘာဝနာ၌ မွေ့လျော်ခြင်း၌။ န
 တိ၊ စိတ်မတုန်။ နဝေခေတိ၊ စိတ်မလှုပ်။ ဝိက္ခေပံ၊ ယုံလွင့်ခြင်းသို့။ န
 ဂစ္ဆတိ၊ ရောက်လည်း မရောက်။ "

သော ဧဝံ ဝိက္ခေပံ အဂစ္ဆန္တော သမတိ သဝိဓံ ဥပဏ္ဍိလေသ ဇေဋ်
 ဝိရဇေတွာ ဩဘာသာဒယော ဓမ္မာနမဂ္ဂေါ နိဥပဏ္ဍိလေသ ဝိပဏ္ဍိ
 ပန ဝိထိပဋိပုဋ္ဌံ ဝိပဿနာ ဉာဏံ မဂ္ဂေါတိ မဂ္ဂန္တု အမဂ္ဂန္တု ဝဝတ္ထပေ
 သော၊ ထိုယောဝိသည်။ ဧဝံ၊ ဣသိ။ ဝိက္ခေပံ၊ ယုံလွင့်ခြင်းသို့။ အ
 ဂစ္ဆန္တော၊ မရောက်သည် ရှိသော။ သမတိ သဝိဓံ၊ အ မြှုပ်ဆယ်အ
 မြှုပ်ရှိသော။ ဥပဏ္ဍိလေသ ဇေဋ်၊ ဝိပဿနာအညစ်အကြေး၊ အရှုပ်အ
 ထွေးကို။ ဝိရဇေတွာ၊ ဖြစ်၍။ ဩဘာသာဒယော၊ ဩဘာသ အဝ
 ရှိတုန်သော။ ဓမ္မာဒသ ဓမ္မာ၊ ဝတ္ထု သမာပိ၊ တလား ဝှိုသည်။ နမဂ္ဂ
 မဂ်မဟုတ်။ ဥပဏ္ဍိလေသ ဝိပဏ္ဍိ၊ ဝိပဿနာ အညစ်အကြေး မှုလွှာ
 သော။ ဝိထိပဋိပုဋ္ဌံ၊ အစဉ်သဖြင့် ကျင့်သော။ ဝိပဿနာ ဉာဏံ ပန၊ ဝိ
 ပဿနာ ဉာဏံ သည် ကား။ မဂ္ဂေါ၊ မဂ်တည်း။ ဣတိ၊ ဣသိ။ မဂ္ဂန္တု၊ မဂ်
 မဟုတ်သည်ကိုလည်း။ ဝဝတ္ထပေတိ၊ ဟိုင်းခြား ၏။ အမဂ္ဂန္တု၊ မဂ်မ
 မဟုတ်သည်ကိုလည်း။ ဝဝတ္ထပေတိ၊ ဟိုင်းခြား ၏။ "

တဘဏ်ကမ်းရောက်ပုံကား။ " အယံ မဂ္ဂေါ အယံ နမဂ္ဂေါ

တိ ဧဝံ မဂ္ဂန္တု အမဂ္ဂန္တု ဥတ္တာဒ္ဓိတံ ဉာဏံ မဂ္ဂါမဂ္ဂ ဉာဏ ဒဿနံ ဝိသုဒ္ဓိတံ
 ဝေဒိတဗ္ဗံ။ "

အယံ၊ ဣသည်ကား။ မဂ္ဂေါ၊ မဂ်တည်း။ အယံ၊ ဣသည်ကား။ န
 မဂ္ဂေါ၊ မဂ်မဟုတ်။ ဣတိ ဧဝံ၊ ဣသိ။ မဂ္ဂန္တု၊ မဂ်မဟုတ်သည်ကိုလည်း
 ဥတ္တာဒ္ဓိတံ၊ သိ၍။ အမဂ္ဂန္တု၊ မဂ်မဟုတ်သည်ကိုလည်း။ ဥတ္တာ၊ သိ၍။ ဒ္ဓိတံ
 ဉာဏံ၊ တည်သော ဉာဏ်ကို။ မဂ္ဂါမဂ္ဂ ဉာဏ ဒဿနံ ဝိသုဒ္ဓိတံ၊ မဂ္ဂ
 မဂ္ဂ ဉာဏ ဒဿနံ ဝိသုဒ္ဓိ ဟု။ ဝေဒိတဗ္ဗံ၊ သိအပ် ၏။ "

ဣတုင် ရွေ့ကား မဂ်မှန်၊ မဂ်မှားကိုစွန့်၊ မဂ်မဟုတ်သည်
 မဟုတ်သည်ကို ဆင်ခြင်၊ ဉာဏ်အဖြင့် စင်ကြယ်သည်ဖြစ်၍၊ မဂ္ဂါမဂ္ဂ
 ဉာဏဒဿနံ ဝိသုဒ္ဓိ ဉာဏ်၊ တဘဏ်ကမ်းသို့ ရောက် ၏။ ဧဝံ၊ ဣသိ
 ကား မသက် အထက်သို့သာ တက် ၏။ "

၍သို့တဘက်ကမ်းရောက်သော မဂ္ဂါမဂ္ဂဉာဏဒဿနဝိ
ညာဏ်နှင့်ပြည့်စုံသောပောဓိ၏၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသန္ဓေ
ဘာကိုပယ်သော ကိစ္စနှင့်ပြည့်စုံပုံ၊ ဘာဝနာကိုဖြိုးပုံ၊ ဘာဝနာနှင့်
ပြည့်စုံပုံ၊ အလုံးစုံကို- အသေအချာမှတ်ဘို့လှကား။ "

တဘက်ကမ်းရောက်သော မဂ္ဂါမဂ္ဂဉာဏဒဿနဝိသန္ဓေ
ညာဏ်နှင့်ပြည့်စုံသော ပောဓိပုဂ္ဂိုလ်ဟူသည်ကား။ "

ယုတ်လည်းမယုတ်၊ လွန်လည်းမလွန်၊ အညီအမျှ- တိရိယထော
ပင်သော ဝိပဿနာစိတ်ကို၊ တဗြမဇ္ဈတ္တ၊ ပေက္ခာအလိုအားဖြင့်၊
ကောင်းစွာအညီအညွတ် ရှု၍သာနေ၏။ "

(အမှာ။ "ခဏတော ဥဒယဗ္ဗယဒဿနေန (ပ) သဘာဝ
လက္ခဏေ သင်္ခတလက္ခဏဿ တာဝကာလိကတ္တံ ဟိ ပါကင်္ဂ
ပောတိ၊ ဥဒယက္ခဏေ ဝယဿ ဝယက္ခဏေ စ ဥဒယဿ အဘာ
ဝါဝ ဗောဓတော၊ ဟူသောပါဌ်ဖြင့်၊ သန္တတိ ပစ္စုပ္ပန်ကအလွန်၊
ခဏပစ္စုပ္ပန်ကအစ၊ တဘက်ကမ်းရောက်သော မဂ္ဂါမဂ္ဂဉာဏ
ဒဿနဝိသန္ဓေ ညာဏ်ကိုဖြ၏။ "

အညီအညွတ် ရှု၍နေပုံကား။ "ဥပလက္ခဏ" ဖြစ်
သောခဏ၊ ဖြစ်- ဖြစ်တယ်ဟု၊ အမှတ်ပြုသဖြင့်၊ ဖြစ်ပျက်သဟု
ရှုသောဌာန၊ ဒွါရ၊ အာရုံ၊ ဝိညါဏ်၊ ဖဿ၊ ဝေဒနာ၊ ပေါင်းဆုံကြ
သောကာလ၊ ငါး ပါးငါး ပါးသောခန္ဓာတို့၏ ဖြစ်ပျက်သော သ
ဘောကို၊ ဖြစ်ပျက်သဟု၊ ရှုသော ဝိပဿနာညာဏ်အစဉ်၊ ဥပါဒ်-
ဋီ- ဘင်၊ သင်္ခတလက္ခဏကို ဖြစ်၍ အလိုလိုထင်အောင်ထိုထို
အာရုံ၊ တဖြုန်တည်းမလွတ်၊ သိမြတ်ဝတ်မြသော ဝိပဿနာစိတ်
ကို၊ တဗြမဇ္ဈတ္တ၊ ပေက္ခာအလိုအားဖြင့်၊ ကောင်းစွာအညီအ
ညွတ် ရှု၍သာ နေ၏။ အညီအညွတ် ရှု၍နေသောကာလ၊ ကိ
လေသာ ကို ပယ်သောကိစ္စ၊ ဝိပဿနာပညိန္ဒြေဘာဝနာချိန်ကျ
ဖြီဟု၊ ဝိပဿနာ ညာဏ်အား ရှေးရှုထင်အောင်၊ ဆောင်၍ပြသော
ပါဠိဟာရိယပညာ၊ ကိလေသာ ကို ပယ်သောကိစ္စ မရှိသောအ
လို၊ ဝိပဿနာပညာနှင့် အသိလက္ခဏာတူသော အလိုအားဖြင့်၊
ဝိပဿနာပညာက- ကိလေသာကို ပယ်သောကိစ္စ၊ လွန်လည်း
လွန်၏၊ ကိလေသာကို ပယ်လည်း ပယ်၏၊ ဝိပဿနာပညိန္ဒြေ
ဘာဝနာချိန်ကျလည်း ကျ၏။ "

တထာ ပဂ္ဂဟိတံစိတ္တံသာ ခုက် အန္ဓိ ပေက္ခတိ ဥပေက္ခာ
ဝသေန၊ ပညာဝသေန ပညိန္ဒြေယံ အဓိမတ္တံ ပောတိ။ "

တထာ ပဂ္ဂဟိတံ၊ ယုတ်လည်းမယုတ်၊ လွန်လည်းမလွန်၊
အညီအမျှ- တိရိယထောပင်သောအတိုင်း ဖြစ်သော"စိတ္တံ၊ ဝိပဿ

နာစိတ်ကို။ ဥပေက္ခာဝသေန၊ တဗြဟ္မေ ခန္ဓိတ္တံ ပေက္ခာအလိုအားဖြင့်
သာဓက၊ ကောင်းစွာ။ အန္တရပေက္ခာတိ၊ အညီအညွတ်ရှုခြင်းပညာ
ဝသေန၊ ပါဝင်ကာရိယပညာအလိုအားဖြင့်။ ပညိန္ဒြိယံ၊ ဝိပဿ
နာပညိန္ဒြိယသည်။ အဓိမတ္တံ၊ ကိလေသာကိုပယ်သောကိစ္စလွန်
သည်။ ဟောတိ၊ ဖြစ်၏။

ကိလေသာကိုပယ်သောကိစ္စ၊ ဝိပဿနာပညိန္ဒြိယာဝနာ
ချိန်ကျပုံကား။ ဥပလက္ခဏာ၊ မြင်သောခဏ၊ မြင်-မြင်
တယ်ဟု အမှတ်ပြုသဖြင့်၊ ဖြစ်ပျက်သဟု-ရှုသောဌာန၊ ဒွါရ-
အာရုံ-ဝိညာဏ်-ဖဿ-ဝေဒနာ၊ ပေါင်းဆုံကြသောကာလ၊ ငါးပါး
ငါးပါးသောခန္ဓာတို့၏ဖြစ်ပျက်သောသဘောကိုဖြစ်ပျက်သဟု
ရှုသောဝိပဿနာဉာဏ်အစဉ်၊ ဥပါဒ်-ဋီ-ဘင်္ဂ၊ သင်္ဘောတလက္ခဏာကို
မြင်၍၊ အလိုလိုထင်အောင်၊ ထိုထိုအာရုံ၊ တဖြန့်တည်းမလွတ်သီ
မှတ်ဝတ်ပြုသော ဝိပဿနာစိတ်ကို၊ တဗြဟ္မေ ခန္ဓိတ္တံ ပေက္ခာအလို
အားဖြင့်၊ အညီအညွတ်ရှုသောကာလ၊ ဝိပဿနာစိတ်- ကိလေသာ
မလွတ်၏၊ ဝိပဿနာစိတ် ကိလေသာမလွတ်သောကာလ၊ ဝိပဿ
နာပညိန္ဒြိယာဝနာချိန်ကျ၏။ ဝိပဿနာပညိန္ဒြိယာဝနာချိန်ကျ
ဥပလက္ခဏာ၊ မြင်သောခဏ၊ မြင်-မြင်တယ်ဟု အမှတ်ပြုသဖြင့်
ဖြစ်ပျက်သဟု-ရှုသောဌာန၊ ဒွါရ-အာရုံ-ဝိညာဏ်-ဖဿ-ဝေဒနာ၊ ပေါင်း
ဆုံကြသောကာလ၊ ငါးပါးငါးပါးသောခန္ဓာတို့၏ဖြစ်ပျက်သောသဘော
ကိုဖြစ်ပျက်သဟု-ရှုသောဝိပဿနာဉာဏ်အစဉ်၊ ဥပါဒ်-ဋီ-ဘင်္ဂ၊
သင်္ဘောတလက္ခဏာကိုမြင်၍၊ အလိုလိုထင်အောင်၊ ထိုထိုအာရုံ၊ တဖြ
န့်တည်းမလွတ်သီမှတ်ဝတ်ပြုသော ဝိပဿနာစိတ်ကို၊ တဗြဟ္မေ
ခန္ဓိတ္တံ ပေက္ခာအလိုအားဖြင့်၊ အညီအညွတ်ရှုသောကာလ၊ ကိလေသာကို
ပယ်သောကိစ္စ၊ ဝိပဿနာပညိန္ဒြိယာဝနာချိန်ကျ ဖြစ်ဟု-ဝိပဿ
နာဉာဏ်အား ရှေးရှုထင်အောင်၊ ဆောင်၍ပြသောပါဝင်ကာရိယပညာ
ကိလေသာကိုပယ်သောကိစ္စမရှိသောအလို၊ ဝိပဿနာပညာနှင့်
အသိလက္ခဏာတူသောအလိုအားဖြင့်၊ ဝိပဿနာပညာဏ-ကိလေ
သာကိုပယ်သောကိစ္စ လွန်လည်း လွန်၏။ ကိလေသာကို ပယ်လည်း
ပယ်၏။ ဝိပဿနာပညိန္ဒြိယာဝနာချိန်ကျလည်း ကျ၏။

ဥပေက္ခာဝသေနနာနတ္တကိလေသောဟိစိတ္တံ၊ ဝိပေက္ခာတိ၊ ဝိ
မောက္ခဝသေန ပညာဝသေန ပညိန္ဒြိယံ အဓိမတ္တံ ဟောတိ။

ဥပေက္ခာဝသေန၊ အညီအညွတ်ရှုသောအလိုအားဖြင့်။ နာ
နတ္တကိလေသောဟိ၊ အထူးထူးသောကိလေသာတို့မှ။ စိတ္တံ၊ ဝိပဿ
နာစိတ်သည်။ ဝိပေက္ခာတိ၊ လွတ်၏။ ဝိမောက္ခဝသေန၊ ဝိပဿနာစိတ်
ကိလေသာမလွတ်သောအလိုအားဖြင့်။ ပညာဝသေန၊ ပါဝင်ကာ
ရိယပညာအလိုအားဖြင့်။ ပညိန္ဒြိယံ၊ ဝိပဿနာပညိန္ဒြိယသည်။

သစ်သီးပွင့်၊ ကိလေသာကို ပယ်သော ကိစ္စ လွန်သည်။ ဟောတီး၊ ဖြစ်၏။
 ဝိပဿနာ ပညာဖြင့် ဘာဝနာ ချိန် ကျင့်၊ ဘာဝနာ ခွင့်ဖြင့်
 စုံစုံ၊ လေးပါးသော ဘာဝနာကို ပွားပုံကား။
 ဥပလက္ခဏာ။ မြင်သောခဏ၊ မြင်-မြင်တယ် ဟု အမှတ်
 ဖြစ်သဖြင့်၊ ဖြစ်ပျက်သဟု-ရှုသော ဌာန၊ ဒွါရ-အာရုံ-ဝိညာဏ်-
 ဖော-ဝေဒနာ၊ ပေါင်းဆုံကြသော ကာလ၊ ငါးပါးငါးပါးသော ခန္ဓာ
 တို့၏ ဖြစ်ပျက်သော သဘောကို၊ ဖြစ်ပျက်သဟု-ရှုသော ဝိ
 ပဿနာ ဉာဏ်အစဉ်၊ ဥပါဒ်-ဋီ-ဘင်္ဂ၊ သင်္ခတလက္ခဏာကို မြင်၍၊
 အလိုလို သင်အောင် ထိုထိုအာရုံ၊ တပြိုင်တည်း မလွတ်၊ သိမှတ်
 ဝတ်ဖြသော ဝိပဿနာစိတ်ကို၊ တဖြည်းဖြည်း ပေက္ခာအလိုအား
 ဖြင့်၊ အညီအညွတ် ရှုသော ကာလ၊ ဝိပဿနာစိတ်-ကိလေသာမှ
 လွတ်သည် ၏ အဖြစ်ကြောင့်၊ ဝိပဿနာစိတ္တ ပြုဒ်၌ ပါသော-
 သမာဓိ-ပညာအားဖြင့်-၂-ပါး၊ ဣန္ဒြေအားဖြင့်-၅-ပါး၊ ထို-၃-ပါး
 သော တရားတို့သည်၊ ကိလေသာမှ လွတ်သော ကိစ္စ တူကြကုန် ၏
 ကိလေသာမှ လွတ်သော ကိစ္စ တူကြသော အနက်ကြောင့်၊ ယော
 ဂီ၏ ဉာဏ်အား၊ ၄-ပါးသော ဘာဝနာတို့သည် ဖြည့်စုံခြင်းသို့
 ရောက်ကြကုန် ၏။

ဝိပုတ္တတ္တာ တေ ခမ္မာ ဧကေသော ဟောန္တိ၊ ဧကေသ ဌေနံ
 ဘာဝနာ။

ဝိပုတ္တတ္တာ၊ ကိလေသာမှ လွတ်သည် ၏ အဖြစ်ကြောင့်၊
 တေ ခမ္မာ၊ ထို တရားတို့သည်။ ဧကေသော၊ ကိလေသာမှ လွတ်
 သော ကိစ္စ တူကြကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန် ၏။ ဧကေသ
 ဌေနံ၊ ကိလေသာမှ လွတ်သော ကိစ္စ တူကြသော အနက်ကြောင့်၊
 ယောဂီ နေရာ၊ ယောဂီ ၏ ဉာဏ်အား။ ဘာဝနာ၊ ၄-ပါး
 သော ဘာဝနာတို့သည်။ ပါရိမုဒိ၊ ဖြည့်စုံခြင်းသို့။ ဝစ္ဆန္တိ၊ ရောက်
 ကြကုန် ၏။

ဘာဝနာ-၄-ပါး ပူသော်ကား။ ဝိပဿနာစိတ္တ ပြုဒ်၌ ပါ
 သော သမာဓိ-ပညာ-၂-ပါးတို့တွင် သမာဓိက-ပရိယုဋ္ဌာန် ကိ
 လေသာကို ငြိမ်းသော ကိစ္စ သမထ။ ပညာက-အနုသယ ကိ
 လေသာကို ပယ်သော ကိစ္စ-ဝိပဿနာ။ ဤ သမထ၊ ဤ ဝိပဿ
 နာ-၂-ပါးတို့ ၏ တပါးသည် တပါးတို့ မလွန်သော အနက်သဘော
 ပါးတို့တွင် သန္တိန္ဒြေက-အသန္တိယ ကိလေသာမှ လွတ်သော ကိစ္စ၊
 ဝိရိယိန္ဒြေက-ကောသလ ကိလေသာမှ လွတ်သော ကိစ္စ၊ သတိ
 နှစ်က-ပမာဒ ကိလေသာမှ လွတ်သော ကိစ္စ၊ သမာဓိန္ဒြေက-ဝိက္ခေ
 ပ ကိလေသာမှ လွတ်သော ကိစ္စ၊ ပညာဖြင့် က-မောဟ ကိလေသာ

မှ လွတ်သော ကိစ္စ။ ဤသို့ ဣန္ဒြေ-၅-ပါးတို့၏ ကိလေသာမှ လွတ်
 သော ကိစ္စ-တူ ကြသော အနက်သဘောက-ဘာဝနာ တပါး။
 ဝိပဿနာစိတ္တုပ္ပါဒ်ဒွါပါသော သမာဓိ-ပညာ အားဖြင့် ၂-ပါး။
 ဣန္ဒြေအားဖြင့် ၅-ပါး။ ထို ၅-ပါးသော တရားတို့ကို ကိုယ်စီ
 ကိုယ်ငါ ကိလေသာမှ လွတ်သော ကိစ္စတူ ဣန္ဒြေအောင် တီရိယာ
 ရွက်ဆောင်သော အနက်သဘောက-ဘာဝနာ တပါး။ ဝိပဿနာ
 စိတ္တုပ္ပါဒ်ဒွါပါသော သမာဓိ ပညာ အားဖြင့် ၂-ပါး။ ဣန္ဒြေ အားဖြင့်
 ၅-ပါး။ ထို ၅-ပါးသော တရားတို့၏ ဥပါဒ်ခဏ ကို ဋီခဏက၊ ဋီ
 ကို ဘင်ခဏက၊ အလေ့အလာတွင် သော အားဖြင့် ဖြစ်သော အ
 နက်သဘောက-ဘာဝနာ တပါး။ "ဤသို့ ဘာဝနာ-၄-ပါး။"

သမာဓိပညာနံ၊ အနတိဝတ္တနုဋ္ဌေန၊ ဘာဝနာ၊ ဣန္ဒြိယာနံ၊
 ဧကရသ ဋ္ဌေန၊ ဘာဝနာ၊ တဒုပဂ ဝီရိယ ဝါဟနုဋ္ဌေန၊ ဘာဝနာ၊
 အာသေဝနုဋ္ဌေန၊ ဘာဝနာ၊ ဣမာ စတသော ဘာဝနာ။ "

သမာဓိပညာနံ၊ သမာဓိပညာ-သမထ ဝိပဿနာ-ယုဂနန္ဒာ-၂-ပါး
 တို့၏။ အနတိဝတ္တနုဋ္ဌေန၊ တပါးသည် တပါးကို မလွန်သော အနက်
 စုံဖွဲ့သော အနက်ကြောင့်။ ဘာဝနာ၊ ဘာဝနာ တပါး။ ဣန္ဒြိယာနံ၊ ဣန္ဒြေ
 ၅-ပါးတို့၏။ ဧကရသ ဋ္ဌေန၊ ကိလေသာမှ လွတ်သော ကိစ္စ၊ တူကြသော
 အနက်ကြောင့်။ ဘာဝနာ၊ ဘာဝနာ တပါး။ တဒုပဂ ဝီရိယ ဝါဟနုဋ္ဌေန
 ထို-၅-ပါးသော တရားတို့၏ ကိုယ်စီ ကိုယ်ငါ ကိလေသာမှ လွတ်သော
 ကိစ္စ၊ တူ ဣန္ဒြေအောင် တီရိယာ က ရွက်ဆောင်သော အနက်ကြောင့်။
 ဘာဝနာ၊ ဘာဝနာ တပါး။ အာသေဝနုဋ္ဌေန၊ ဖြစ်သော အနက်ကြောင့်
 ဘာဝနာ၊ ဘာဝနာ တပါး။ ဧဝံ၊ ဤသို့။ ဘာဝနာ၊ ဘာဝနာတို့သည်။ ဣ
 မာ စတသော၊ ဤ ၄-ပါးတို့တည်း။ "

ထို ၄-ပါးသော ဘာဝနာတို့တွင် တပါးတပါးသော ဘာဝနာ
 သည် သံကိလေသ ဘာဝနာ၊ ပေါဒါန ဘာဝနာ အားဖြင့် ၂-ပါး၊ ထို ၂-ပါး
 တို့တွင် ဝိပဿနာစိတ္တုပ္ပါဒ်ဒွါပါသော သမာဓိ ပညာ-၂-ပါးတို့၏ ကိ
 လေသာမှ လွတ်သော ကိစ္စ၊ တူ ဣန္ဒြေသည် အိအဖြစ်ကို မဖြေငြိမ်းသည့်
 သံကိလေသ ဘာဝနာ မည်၏။ သမာဓိပညာ-၂-ပါးတို့၏ ကိလေသာ
 မှ လွတ်သော ကိစ္စ၊ တူ ဣန္ဒြေသည် အိအဖြစ်ကို မဖြေငြိမ်းသည့် ပေါဒါန
 ဘာဝနာ မည်၏။ ဝိပဿနာစိတ္တုပ္ပါဒ်ဒွါပါသော ဣန္ဒြေ ၅-ပါးတို့၏
 ကိလေသာမှ လွတ်သော ကိစ္စ၊ တူ ဣန္ဒြေသည် အိအဖြစ်ကို မဖြေငြိမ်း
 သည့် သံကိလေသ ဘာဝနာ မည်၏။ ဣန္ဒြေ ၅-ပါးတို့၏ ကိလေသာ
 မှ လွတ်သော ကိစ္စ၊ တူ ဣန္ဒြေသည် အိအဖြစ်ကို မဖြေငြိမ်းသည့် ပေါဒါန
 ဘာဝနာ မည်၏။ ဝိပဿနာစိတ္တုပ္ပါဒ်ဒွါပါသော ဝီရိယ-၅-ပါးတို့၏
 ကိလေသာမှ လွတ်သော ကိစ္စ၊ တူ ဣန္ဒြေသည် အိအဖြစ်ကို မဖြေငြိမ်း
 သည့် သံကိလေသ ဘာဝနာ မည်၏။ ဝီရိယ-၅-ပါးတို့၏ ကိလေ

သာမဏိယသော ကိစ္စ၊ တူမျှသည် အိအဖြစ်ကို၊ ဖြေခြင်းသည်၊ ဝေါဒါ
နဘာဝနာ မည်၏။ ဝိပဿနာစိတ္တ၊ ပြုစုပါသော အာသေဝနာ-၇
ပါးတို့၏ ကိလေသာမှ လွတ်သော ကိစ္စ၊ တူမျှသည် အိအဖြစ်ကို၊ မ
ဖြေခြင်းသည်၊ သံကိလေသာဘာဝနာ မည်၏။ အာသေဝနာ-၇ ပါးတို့၏
ကိလေသာမှ လွတ်သော ကိစ္စ၊ တူမျှသည် အိအဖြစ်ကို၊ ဖြေခြင်း၊ နေ
သည်၊ ဝေါဒါနဘာဝနာ မည်၏။

သံကိလေသာဝေါဒါနေသူတို့ သမာဓိပညာနံ၊ သမရဿတာယ
အကရဏံ ဘာဝနာယ သံကိလေသော ကရဏံ ဝေါဒါနံ တထာသေ
သေသုဟိ။

သံကိလေသာ ဝေါဒါနေသူတို့၊ သံကိလေသာ ဝေါဒါနေသူဟု
သည်ကား။ သမာဓိပညာနံ၊ သမာဓိပညာ-၂-ပါးတို့၏ သမရဿ
တာယ၊ ကိလေသာမှ လွတ်သော ကိစ္စ၊ တူမျှသည် အိအဖြစ်ကို။ အ
ကရဏံ၊ မဖြေခြင်းသည်။ ဘာဝနာယ၊ ဘာဝနာ၏။ သံကိလေသော၊ သစ်
ညှိုးခြင်းတည်း။ သမာဓိပညာနံ၊ သမာဓိပညာ-၂-ပါးတို့၏ သမရဿတာ
ယ၊ ကိလေသာမှ လွတ်သော ကိစ္စ၊ တူမျှသည် အိအဖြစ်ကို။ ကရဏံ၊
ဖြေခြင်းသည်။ ဘာဝနာယ၊ ဘာဝနာ၏။ ဝေါဒါနံ၊ ဖြေခြင်းတည်း။ သေ
သေသုဟိ၊ အကြွင်းတို့ ချုပ်လည်း။ တထာ၊ ထိုအတူတည်း။

ထို သံကိလေသာဘာဝနာ၊ ဝေါဒါနဘာဝနာ-၂-ပါးတို့တွင်၊ ညစ်
ညှိုးခြင်းကြောင့်၊ ဖြိုးဆုံးခြင်းသို့ မရောက်သော- သံကိလေသာဘာဝ
နာ၏။ ထိုထိုအဖြစ်ကို၊ ဖြေခြင်းကြောင့်၊ ဖြိုးဆုံးခြင်းသို့ ရောက်
သော ဝေါဒါနဘာဝနာ၏။ ထိုထို အကျိုးဂုဏ်အင်အားနိသင်ကို၊
ဝိပဿနာ မဂ္ဂန္တိ၊ မဂ္ဂန္တိ၊ ရှေးအဘို့ ကာလကာလက- ပါဠိဟာရိယ
ဉာဏ်ဖြင့်။ (၁) ။ ဥပလက္ခဏ၊ မြင်သောခဏ၊ မြင်-မြင်တယ်ဟု-
အမှတ်ပြုသဖြင့်၊ ဖြစ်ပျက်သဟု- ရှုသောဌာန၊ နှိုရ- အာရုံ- ဝိညာဏ်-
ပဿ-ဝေဒနာ၊ ပေါင်းဆုံးကြသော ကာလ၊ ၅-ပါး၊ ၅-ပါး သောခန္ဓာတို့၏
ဖြစ်ပျက်သောသဘောကို၊ ဖြစ်ပျက်သဟု- ရှုသော ဝိပဿနာဉာဏ်
အစဉ်၊ ဥပါဒ်-ဋီ-ဘင်၊ သင်္ဘောလက္ခဏာကို မမြင်၊ အလို့လို့မထင်
ခြင်းသည်၊ သံကိလေသာဘာဝနာ မည်၏။ ဖြိုးဆုံးခြင်းသို့ မရောက်။
(၂) ဥပလက္ခဏ။ မြင်သောခဏ၊ မြင်-မြင်တယ်ဟု- အမှတ်ပြုသ
ဖြင့်၊ ဖြစ်ပျက်သဟု- ရှုသောဌာန၊ နှိုရ- အာရုံ- ဝိညာဏ်-ပဿ-ဝေ
ဒနာ၊ ပေါင်းဆုံးကြသော ကာလ၊ ၅-ပါး၊ ၅-ပါး သောခန္ဓာတို့၏ ဖြစ်
ပျက်သောသဘောကို၊ ဖြစ်ပျက်သဟု- ရှုသော ဝိပဿနာဉာဏ်
အစဉ်၊ ဥပါဒ်-ဋီ-ဘင်၊ သင်္ဘောလက္ခဏာကို မြင်၍၊ အလို့လို့ထင်ခြင်း
သည်၊ ဝေါဒါနဘာဝနာ မည်၏။ ဖြိုးဆုံးခြင်းသို့ ရောက်၏ဟု- ရှုကြည့်
၍။ ။ ညစ်ညှိုးခြင်းကြောင့်၊ ဖြိုးဆုံးခြင်းသို့ မရောက်သော၊ သံကိ
လေသာဘာဝနာကို ပယ်ထား၍၊ ဖြေခြင်းကြောင့် ဖြိုးဆုံးခြင်းသို့

ရောက်သော ဝေါဒါန ဘာဝနာကိုသာ ဖြီးစေတတ်သော-ဝိပဿနာ
 ဣပ္ပါဒိဒ္ဓါပါသော၊ သမာဓိပညာအားဖြင့် ၂-ပါး၊ ဣန္ဒြေအားဖြင့် ၅-ပါး
 ထို ၂-ပါး၊ သောတဂုဏ်တို့၏ ကိလေသာမှ လွတ်သော ကိစ္စ၊ တူကြသော
 အကြင်အခြင်းအရာအားဖြင့်၊ အချင်းချင်း တပါးသည်တပါးကို မလွန်
 ခြင်း အစရှိ ကုန်သော၊ အကြင် ၄-ပါးသော အခြင်းအရာ ဘာဝနာတို့
 သည်၊ ဖြစ်ကြကုန်၏။ "ညစ်ညူးခြင်းကြောင့်၊ ဖြီးဆုံးခြင်းသို့ မ
 ရောက်သော သံကိလေသာဘာဝနာကို ပယ်ထား၍၊ ဖြူစင်ခြင်းကြောင့်
 ဖြီးဆုံးခြင်းသို့ ရောက်သော၊ ဝေါဒါန ဘာဝနာကိုသာ ဖြီးစေတတ်သော
 ဝိပဿနာစိတ္တုပ္ပါဒိဒ္ဓါပါသော-သမာဓိပညာအားဖြင့် ၂-ပါး၊ ဣန္ဒြေ
 အားဖြင့် ၅-ပါး၊ ထို ၂-ပါးသောတဂုဏ်တို့၏ ကိလေသာမှ လွတ်သော
 ကိစ္စ၊ တူကြသော ထိုအခြင်းအရာအားဖြင့်၊ ဘာဝနာ၏ ဖြီးဆုံးခြင်း
 သို့ ရောက်သည်၏အဖြစ်ကြောင့်၊ ဘာဝနာ ဖြီးဆုံးခြင်းသို့ ရောက်
 ဟူသည်လည်း၊ ထိုပါဠိဟာရိယ ဉာဏ်ဖြင့်သာ လျှင်၊ ဝိပဿနာ
 ရှုမှီ မရှုမှီ ရှေးအဘို့ ကာလ ကာလ က၊ သုတ်သင်၍ ဖြီးဆုံးသည်
 ၏အဖြစ်ကြောင့်၊ ဤသို့ ဘာဝနာ ဖြီးဆုံးသော အရာဌာန၌၊ သုတ်သင်
 ၍ ဖြီးဆုံးခြင်းသည်၊ ဘာဝနာ၏ ဖြီးဆုံးခြင်း ပင်တည်းဟူ၊ မဆို
 သော်လည်း ဆိုသလို၊ ထို ၄-ပါးသော အခြင်းအရာ ဘာဝနာတို့သည်
 အကြင်ကြောင့် ဖြီးဆုံးကြကုန်၏ ထိုကြောင့်၊ ထို ၂-ပါးသောတဂုဏ်
 တို့၏ တပါးသည်တပါးကို မလွန်ခြင်း အစရှိသော ဘာဝနာ ဖြီးဆုံး
 သောအားဖြင့်၊ ကိလေသာ အညစ်အကြေးမတင်၊ ဖြူစင်ခြင်းကို
 တတ်သော ဝိပဿနာ ဉာဏ်၏ ကိလေသာကို ပယ်သော ကိစ္စ၊ ဖြီး
 ဆုံးသော အလိုအားဖြင့်၊ ဘာဝနာ၏ ဖြီးဆုံးခြင်းကို သိအပ်၏ဟူ၍

ဧဝမေ တေသု သံကိလေသာ ဝေါဒါနေ သုတံ တံ အာဒိနဝံ ဒေါသံ
 အာနိသံသံ ဂုဏံ ပူရေဇာရံ ပါဠိဟာရိယ ဉာဏေန ဒိသ္မာယထာ
 ဉာမညာနတိ ဝတ္တနာဒယော ဟောန္တိ၊ တထာ ဘာဝနာယ သံပဟံသီ
 တတ္တာ တေနေဝ ဉာဏေန ဝိသော သိ တတ္တာ ဝိသော ခန ဝေတ္ထု သမ္ပ
 ဟံသနံ၊ တေ အာဏာရာယ သ္မာနိ ပုဗ္ဗန္တာတ သ္မာ ခမ္မာနံ အနတိ ဝတ္တ
 နာဒိဘာဝ သာ ခနေန ပရိယောဒါပ ဂဿ ဉာဏဿ ကိစ္စနိ ပုဗ္ဗိ
 ဝသေန သမ္ပဟံသနာ ဝေဒိတဗ္ဗာ။ ။

ဝေ၊ ဤသို့။ ဧဝေသု သံကိလေသာ ဝေါဒါနေ သု၊ ထိုသံကိလေသာ
 ဘာဝနာ၊ ဝေါဒါန ဘာဝနာ-၂-ပါးတို့၌။ တံ တံ အာဒိနဝံ ဒေါသံ၊ ထိုထိုအဖြစ်
 ကို။ တံ တံ အာနိသံသံ ဂုဏံ၊ ထိုထိုအကျိုး ဂုဏ်အင်၊ အာနိသင်ကို။ ပူရေ
 ရံ ရှေးဦးစွာ။ ပါဠိဟာရိယ ဉာဏေန၊ ပါဠိဟာရိယ ဉာဏ်ဖြင့်။ ဒိသ္မာ၊ ရှု
 ကြည့်၍။ ယထာ၊ အကြင်အခြင်းဖြင့်၊ အညစ်အကြေးမတင်၊ ဝတ္တနာဒယော၊
 အချင်းချင်း တပါးသည်တပါးကို မလွန်ခြင်း အစရှိ ကုန်သော။ တေ
 အာဏာရာ၊ အကြင် ၄-ပါးသော အခြင်းအရာ ဘာဝနာတို့သည်။ မေ

နှိ၊ ဖြစ်ကုန်၏။ တဏှာ၊ ထိုအချင်းဖြင့်။ ဘာဝနာယ၊ ဘာဝနာ၏။
 သမ္မဟံ သိတတ္တာ၊ ပြီးဆုံးသည်၏အဖြစ်ကြောင့်။ တေနေဝ ဉာဏေ
 နှိ၊ ထိုပါဠိဟာရီယ ဉာဏ်ဖြင့်သာလျှင်။ ဝိသောဓိတံတ္တာ၊ သူတံသင်
 ဤပြီးဆုံးသည်၏အဖြစ်ကြောင့်။ ဧတ္ထ၊ ဤဘာဝနာ၏ပြီးဆုံးသော
 အရဋ္ဌာနံ နှိ။ ဝိသောဓနံ၊ သူတံသင် ဤပြီးဆုံးသည်။ သမ္မဟံ သနံ၊
 ဘာဝနာ၏ပြီးဆုံးခြင်းပင်တည်း။ ဣတိ ဧဝံ၊ ဤသို့။ အဂုတ္တဗ္ဗိ၊ မ
 ဆိုသော်လည်း။ ဂုတ္တံ ဝိယ၊ ဆိုသလို။ တေအာဏာရာ၊ ထိုငါးပါးသော
 အခြင်းအရာ ဘာဝနာတို့သည်။ ယသ္မာ၊ အကြောင့်ကြောင့်။ နိပ္ပန္နာ၊ ပြီး
 ဆုံးကြကုန်၏။ တသ္မာ၊ ထိုကြောင့်။ ဓမ္မာနံ၊ ဂါးပါးသော တရားတို့၏။
 အနတိဝတ္တနာဒိ ဘာဝသာဓနေန၊ တပါးသည်တပါးကို မလွန်ခြင်းအခမ္ဘိ
 သော ဘာဝနာပြီးဆုံးသောအားဖြင့်။ ပရိယောဒိပကဿ၊ ကိလေသာအ
 ညစ်အကြေးမတင်၊ ဖြူစင်ခြင်းကိုပြုတတ်သော။ ဉာဏဿ၊ ဉာဏ်၏ကိစ္စ
 နိပ္ပတ္တိဝသေန၊ ကိလေသာကို ပယ်သော ကိစ္စပြီးဆုံးသောအလိုအားဖြင့်။
 သံပဟံ သနာ၊ ဘာဝနာ၏ပြီးဆုံးခြင်းကို။ ဝေဒိတံဗ္ဗာ၊ သိအပ်၏။

ဤသည်ကား၊ တဘက်ကမ်းသို့ရောက်သော မဂ္ဂါမဂ္ဂ ဉာဏဒဿ
 နံ ဝိသုဒ္ဓိ ဉာဏ်နှင့်ပြည့်စုံသော ယောဂီ၏မဂ္ဂါမဂ္ဂ ဉာဏဒဿနံ ဝိသုဒ္ဓိ
 ဉာဏ်ထင်ပုံ၊ မြင်ပုံ၊ သိပုံ၊ မှတ်ပုံ၊ ရှုပုံ၊ ကိလေသာကိုပယ်ပုံ၊ ကိလေ
 သာကိုပယ်သော ကိစ္စနှင့်ပြည့်စုံပုံ၊ ဘာဝနာတို့ပွားပုံ၊ ဘာဝနာနှင့်
 ပြည့်စုံပုံ၊ အလုံးစုံကို အသေအချာ မှတ်သိရစကားရပ်၊ ဤတွင်
 ရွှေ့ အပြီးသတ်။

မဂ္ဂါမဂ္ဂ ဉာဏဒဿနံ ဝိသုဒ္ဓိ ဉာဏ်တဘက်ကမ်းသို့ရောက်
 သော ယောဂီသည်၊ ပျက်သောခဏကို အာရုံမပြုသော်လည်း၊ ပျက်
 သော သဘောသည်သာလျှင် ဖြစ်သဟု၊ ဖြစ်သော သဘောကို -
 ဖြစ်သော ခဏကို အာရုံမပြုသော်လည်း၊ ဖြစ်သော သဘောသည်
 သာလျှင် ပျက်သဟု - ပျက်သော သဘောကို။ ယခုလက်ရှိ မိမိ
 အတ္တဘောနှင့် ဖြစ်ပျက်သဟု၊ ရှုသောစိတ်၏ပျက်စွှေ ကြပြသော
 အခြင်းအရာအားဖြင့်၊ ဖြစ်ပျက်သဟု၊ ရှုသော ဥဒယဗ္ဗယဉာဏ်
 နှင့်အိအဆုံး၊ သန္တတိပစ္စုပ္ပန်ကိုလွန်၍။ ဖြစ်သော ခဏကို အာရုံ
 ပြု၍ - ဖြစ်သော သဘောကို။ ပျက်သော ခဏကို အာရုံပြု၍ - ပျက်
 သော သဘောကို။ ဖြစ်ပျက်သဟု - ရှုသောစိတ်၏အာရုံပြုသော
 ရင့်အိအစ၊ ခဏပစ္စုပ္ပန်။ ပဋိပဒါ ဉာဏဒဿနံ ဝိသုဒ္ဓိ ဉာဏ်သို့
 လှိုသော ယောဂီသည်။ ဒိဋ္ဌိ ဂါဟ - အမဂ္ဂေ မဂ္ဂ သညာဋ္ဌာန၊ မာန
 ဂါဟ - အမဂ္ဂေ မဂ္ဂ သညာဋ္ဌာန၊ တဏှာ ဂါဟ - အမဂ္ဂေ မဂ္ဂ သညာ

ဌာန၊ ဝိပဿန ဥပဏ္ဍိလေသ၊ အညစ်အကြေး မှလွတ်သော၊ ဥဒယဗ္ဗယ
 ယဉာဏ်၊ ဘက်ဉာဏ်၊ ဘယဉာဏ်၊ အာဒိနဝဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊
 မုဇ္ဈိတဂုဏ်၊ မျတ်တူဉာဏ်၊ ပဋိသင်္ခါဉာဏ်၊ သင်္ခါရပေက္ခာဉာဏ်၊ အသု
 လောမဉာဏ်၊ ကိုးပါးဝဉ္စိဒ္ဓါ၊ အစဉ်သဖြင့်ကျင့်၍၊ အဆင့်ဆင့်
 ရောက်ခြင်းအကျိုးငှါ၊ ဥဒယဗ္ဗယဉာဏ်ကိုသာ - အစပြု၍ အာ
 ထုတ်အပ်၏။

• အဋ္ဌန္တံပနဉာဏာနံ ဝသေန သိခါပတ္တာဝိပဿနာ-နဝမဉ္ဇသစ္စာ
 နဲ့လောမိကဉာဏန္တိ အယံ ပဋိပဒါဉာဏဒဿနံ ဝိသုဒ္ဓိနာမ။ တံ
 သမ္မိဒေတုကာမေန ဥပဏ္ဍိလေသဝိမုတ္တံ ဥဒယဗ္ဗယဉာဏံ အာဒိ-
 ကတွာ ဧတေသုညာဏေသု ယောဂေါ ကရဏိယော။

အဋ္ဌန္တံပနဉာဏာနံ၊ ရှစ်ပါးသောဉာဏ်တို့၏ ဝသေန၊ အလွတ်
 အားဖြင့်၊ သိခါပတ္တာ၊ အထွဋ်အထိပ်သို့ရောက်သော။ ဝိပဿနာ
 ဝိပဿနာရှစ်ပါး၊ နဝမဉ္ဇ၊ ကိုးခုမြောက်လည်း။ သစ္စာ နဲ့လောမိ
 ကဉာဏံ၊ သစ္စာ နဲ့လောမိကဉာဏ်တပါး။ ကျတိ၊ အယံ၊ ဤကိုးပါး
 သောဉာဏ်သည်ကား။ ပဋိပဒါဉာဏဒဿနံ ဝိသုဒ္ဓိနာမ၊ ပဋိပဒါဉာဏ
 ဒဿနံဝိသုဒ္ဓိ ဖြစ်၏။ တံ၊ ထိုပဋိပဒါဉာဏဒဿနံ ဝိသုဒ္ဓိဉာဏ်ကို။
 သမ္မိဒေတုကာမေန၊ ပြီးစေလိုသော။ တေနယောဂီနာ၊ ထိုယောဂီသည်
 ဥပဏ္ဍိလေသ ဝိမုတ္တံ၊ ဝိပဿနာအညစ်အကြေး မှလွတ်သော။ ဥဒ
 ယဗ္ဗယဉာဏံ၊ ဥဒယဗ္ဗယဉာဏ်ကို။ အာဒိ-ကတွာ။ အစပြု၍။ ဧတေ
 သုညာဏေသု၊ ထိုကိုးပါးသောဉာဏ်တို့၌။ ယောဂေါ၊ အားထုတ်
 ခြင်းကို။ ကရဏိယော၊ ပြုအပ်၏။

အားထုတ်ပုံကား။ ။ ယခုယခု ကိုယ်မှု - အပြုအပြင်အစီ
 အရင်၊ ယခုယခု နှုတ်မှု - အပြုအပြင်အစီအရင်၊ ယခုယခု စိတ်ဖြူ
 အပြုအပြင်အစီအရင်၊ တခုတခု၊ အခုအခု ဖြစ်သော ချုပ်အစဉ်
 တခုတခု၊ အခုအခု ဖြစ်သော နာမ်အစဉ်၊ ဖိတ်ပင်ဖုံး ကွယ်သော
 ကြောင့်၊ အနိစ္စ လက္ခဏာမထင်၊ ထိုအစဉ်သည်လည်း၊ ဖြစ်သော
 သဘော - ပျက်သောသဘောဟု၊ နှိလုံးမသွင်းသောယောဂီအား
 သာလျှင်၊ ဖိတ်ပင်ဖုံး ကွယ်၏ဟု ဉာဏ်အားထင်အောင်၊ ရှေးကာ
 လက ရှု၍။ ဥပလက္ခဏာနည်းဖြင့်ဖြသော၊ ဘယ်လျှမ်းသောခဏာ
 ဘယ်လျှမ်း - လျှမ်းတယ်ဟု၊ အမှတ်ပြုသဖြင့်၊ ဖြစ်ပျက်သဟု ဖြစ်
 သောဌာန၊ ဘယ်လျှမ်းပမာဏကား၊ တတောင်၊ တတောင်ပမာဏ
 ကား - ၂၄ သစ်၊ တသစ်ပမာဏကား - ၇-မူယော၊ တမူယောပမာဏ
 ကား - ၇-သန်း၊ တသန်းပမာဏကား - ၇-လိက္ခာ၊ တလိက္ခာပမာဏ
 ကား - ၇-ထရေကုမ္ဘာ ၂၆-လုံး၊ ၇-ထရေကုမ္ဘာ ၂၆-လုံးပမာဏကား၊
 တဇ္ဇာဂီမ္ဘာ ၂၆-လုံး၊ တဇ္ဇာဂီမ္ဘာ ၂၆-လုံးပမာဏကား၊ အကုမ္ဘာ ၂၆-
 လုံး၊ အကုမ္ဘာ ၂၆-လုံးပမာဏကား - ပရမာဏကုမ္ဘာ ၂၆-လုံး၊ ပရမာ

ကျွန်းတလုံး ပမာဏကား- ရွှေရွား သည်ကို အာရုံဖြုတ်သော စိတ္တက္ခ
 ကာအားဖြင့်- ၁၇- ချက်၊ ၁၈- ချက်၊ ၁၉- ချက်၊ ၂၀- ချက်၊ အသက်ရှိသော အစိ
 နှိန္တောဝရုပ်ကလေးတစ်ခုခု အစုအစုဖြစ်သော ရုပ်အစု
 အာရုံဖြုတ်သော စိတ္တက္ခကာတစ်ခုခု အစုအစုဖြစ်သော နာမ်အစု
 ဖြစ်သော အချိန်အတန်က- ပျက်သော အချိန်အတန် သို့မဟုတ်
 ပျက်သော အချိန်အတန်က- ဖြစ်သော အချိန်အတန် သို့မဟုတ်
 သောကပြန်သော သဘောလက္ခဏာတစ်ခုခု အာရုံသို့ ပြုတ်
 သော သဘောလက္ခဏာတစ်ခုခု ပင် ဖြစ်သော်လည်း ဖြစ်သော
 အချိန်အတန်နှင့် ပျက်သော အချိန်အတန် မစပ်၊ ရှေးနောက်အ
 စဉ်ပြတ်သော အပိုင်း အခြားကို ဟုတ်သော အတိုင်း သိမြင်ခြင်းသည်
 အနိစ္စလက္ခဏာ ထင်သည်မည် ဖြစ်၏။ ။

အနိစ္စလက္ခဏာ တာဝ ဥဒယဗ္ဗယာနံ အမနသိကာရာသန္တိ
 တိယာ ပဋိစ္စန္ဒိတာ န ဥပဋ္ဌာတိ၊ ဥဒယဗ္ဗယံ ပန ပရိဂ္ဂဟေတွာသန္တိ
 တိယာ ဝိဏောပိတယာ အနိစ္စလက္ခဏံ ယာထာဝ သရဉာတော
 ဥပဋ္ဌာတိ။ ။

အနိစ္စလက္ခဏံ၊ အနိစ္စလက္ခဏာသည်။ တာဝ၊ ရှေးဦးစွာ။
 ဥဒယဗ္ဗယာနံ၊ ဖြစ်ခြင်း ပျက်ခြင်းကို။ အမနသိကာရာ၊ နှလုံး
 မသွင်းခြင်းကြောင့်။ သန္တိတိယာ၊ အစဉ်ဖြင့်။ ပဋိစ္စန္ဒိတာ၊ ဖုံးကွယ်
 သည်၏အဖြစ်ကြောင့်။ န ဥပဋ္ဌာတိ၊ မထင်။ ဥဒယဗ္ဗယံ ပန၊ ဖြစ်
 ခြင်းပျက်ခြင်းကိုကား။ ပရိဂ္ဂဟေတွာ၊ သိမ်းဆည်းဆင်ခြင်၍။
 သန္တိတိယာ၊ အစဉ်သည်။ ဝိဏောပိတယာ၊ ပြတ်သည်ရှိသော်။ အ
 နိစ္စလက္ခဏံ၊ အနိစ္စလက္ခဏာသည်။ ယာထာဝ သရဉာတော၊ ဟုတ်
 သောအတိုင်း၊ ဖြစ်ပျက်သဟု ဖြစ်သော မိမိသဘောကို စွဲအားဖြင့်။
 ဥပဋ္ဌာတိ၊ ထင်၏။ ။

ယခုယခုကိုယ်မှ အပြုအပြင်အစီအရင် တစ်ခုခု အစုအ
 စုဖြစ်သော ရုပ်အစု၊ ဣရိယာပုထ် ပိတ်ပင်ဖုံးကွယ်သောကြောင့်၊
 ဒုက္ခလက္ခဏာမထင်ထိုဣရိယာပုထ်သည်လည်း ဖြစ်ခြင်းပျက်
 ခြင်းဖြင့် မပြတ်နှိပ်စက်သောသဘောဟု နှလုံးမသွင်းသောယော
 ဂီအားသာလျှင် ပိတ်ပင်ဖုံးကွယ်၏ဟု ဉာဏ်အားထင်အောင်
 ရှေးကာလက ချစ်၍ ဥပလက္ခဏာ နည်းဖြင့် ပြုသော၊ ဘယ်လျှင်
 သောခဏ၊ ဘယ်လျှင်- လျှင် တယ်ဟု အမှတ်ပြုသဖြင့်၊ ဖြစ်
 ပျက်သဟု ဖြစ်သော ဌာန၊ ဘယ်လျှင် ပမာဏကား- ၇- မုယော၊
 တတောင် ပမာဏကား- ၂၄- သစ်၊ တသစ် ပမာဏကား- ၇- လိက္ခာ၊
 တမုယော ပမာဏကား- ၇- သန်း၊ တသန်း ပမာဏကား- ၇- လိက္ခာ၊
 တလိက္ခာ ပမာဏကား- ၇- ရေရေကျွန်း ၆- လုံး၊ ရေရေကျွန်း ၆-
 လုံး ပမာဏကား- တရွာရှိ ဖြစ်၍ ၆- လုံး၊ တရွာရှိ ဖြစ်၍ တလုံး ပမာဏ

ကား- အကျဉ်း-၃-လုံး၊ အကျဉ်း-၃-လုံး၊ ပမာဏကား- ပရမာဏ
 ကျဉ်း-၃-လုံး၊ ပရမာဏကျဉ်း-၃-လုံး၊ ပမာဏကား- ရွှေရွာ-သဘာဝ
 ကိုအာရုံပြုသော စိတ္တက္ခဏအားဖြင့်-၁၇-မျက်၊ ခဏငယ်-၃
 မျက်၊ အသက်ရှိသော- အဝိနိဗ္ဗာန်ရုပ်ကလာပ်တခုတခု၊ အ
 စုအစုဖြစ်သော ရုပ်အစု၊ အာရုံပြုသော-စိတ္တက္ခဏတခုတခု၊ အ
 အစုအစုဖြစ်သောနာမ်အစု၊ ဖြစ်သောအချိန်အတန်-ပျက်
 သောအချိန်အတန်သို့-မရောက်၊ ပျက်သောအချိန်အတန်-ပျက်
 ဖြစ်သောအချိန်အတန်သို့-မရောက်၊ ဘေးကပြန်သောသဘော
 လက္ခဏာတခုတည်း၊ အာရုံသို့-ညွတ်သောသဘောလက္ခဏာတ
 ခုတည်း-ပင်ဖြစ်သော်လည်း၊ ဖြစ်သောအချိန်အတန်-နှင့်၊ ပျက်
 သောအချိန်အတန်-မစပ်၊ ရှေ့နောက်အစုပြတ်သော အဖိုဋီ
 အခြား-ကိုဖြင့်၍၊ ဖြစ်ခြင်း-ပျက်ခြင်း-ဖြင့် မပြတ်နှိပ်စက်
 သောသဘောဟု၊ မဆိုသော်လည်း ဆိုသလို၊ ဖြစ်ခြင်း-ပျက်ခြင်း
 ဖြင့်-ဆင်းရဲသော၊ ဣရိယာပထတခုတခုကို၊ ဟုတ်သောအ
 တိုင်း- သိမြင်ခြင်း-သည်၊ ဒုက္ခလက္ခဏာ ထင်သည်မည်၏။

ဒုက္ခလက္ခဏံ အဘိက္ခ သမ္မုဋိ ဟိဋ္ဌ န သာ အမနသိကာရာ
 ဣရိယာပထေပဟိ ပဋိစ္စန္ဒတ္တာ န ဥပဋ္ဌာတိ။ အဘိက္ခ သမ္မုဋိ ဟိဋ္ဌ
 န မနသိကာရိတ္တာ ဣရိယာပထေ ဥဋ္ဌိ ငိုတေ ဒုက္ခလက္ခဏံ
 ယာထာဝ သရဿတော ဥပဋ္ဌာတိ။ ။

ဒုက္ခလက္ခဏံ၊ ဒုက္ခလက္ခဏာသည်။ အဘိက္ခ သမ္မုဋိ ဟိဋ္ဌ န
 သာ၊ မပြတ်နှိပ်စက်သောသဘောကို။ အမနသိကာရာ၊ နှိပ်
 မသွင်းခြင်း-ကြောင့်။ ဣရိယာပထေပဟိ၊ ဣရိယာပထတို့-ဖြင့်၊ ပ
 ဋိစ္စန္ဒတ္တာ၊ ဖုံး-ကွယ်သည်၏အဖြစ်ကြောင့်။ န ဥပဋ္ဌာတိ၊ မထင်
 အဘိက္ခ သမ္မုဋိ ဟိဋ္ဌ န၊ မပြတ်နှိပ်စက်သောသဘောကို။ မနသိ
 ကာရိတ္တာ၊ နှိလုံး-သွင်း၍။ ဣရိယာပထေ၊ ဣရိယာပထသည်။ ဥဋ္ဌိ
 ငိုတေ၊ ကွာသည်ရှိသော်။ ဒုက္ခလက္ခဏံ၊ ဒုက္ခလက္ခဏာသည်။ ယာ
 ထာဝ သရဿတော၊ ဟုတ်သောအတိုင်း၊ ဖြစ်ပျက်သဟု-၍၊ ဘေး
 မိမိသဘော ကိစ္စအား-ဖြင့်။ ဥပဋ္ဌာတိ၊ ထင်၏။ ။

ယနမ ခြေက၊ အနတ္တလက္ခဏာ မထင်ကြ၍၊ နာနာဓာတု
 အဝိနိဗ္ဗာန်၊ အထူး-ထူး-သောသဘော မကွဲ၊ တပေါင်း-တည်း-အ
 ခဲ မကြေဟူသည်ကား။ အဘယ်နည်း။ ။ အခဲ မကြေဟူသည်
 ကား။ ၃-ပါး-တည်း။ ၃-ပါး-ဟူသော်ကား။ သမူဟာယနမ ကွဲ၊ တပေါင်း
 တည်း-အခဲ မကြေသည်လည်း-တပါး။ ကိစ္စယနမ ကွဲ၊ တပေါင်း
 တည်း-အခဲ မကြေသည်လည်း-တပါး။ အာရမ္မဏယနမ ကွဲ၊ တ
 ပေါင်း-တည်း-အခဲ မကြေသည်လည်း-တပါး။ ဣ-၃-ပါး-တည်း-အ
 ထို ၃-ပါး-သောအခဲ မကြေခြင်း-သည်လည်း၊ ခဏအား-ဖြင့်-၆-

မြင်တယ်ဟု အမှတ်ပြုသဖြင့် ဖြစ်ပျက်သမျှ ရှုမြင်သော
 ကိစ္စအား စက္ခုဒေသက ရုပ်ကလာပ်အပေါင်း မှုခွဲ၍ စက္ခုဒေသ
 ဒါတခုတည်းသာ ထင်၏ ပထဝီစသည် မထင်။ သဘောအားဖြင့်
 ဖြင့် သမူဟာ ယနက္ခိ၊ ခဲ၍မနေ၊ ယနကြော။ "စက္ခုဒေသက
 ရုပ်ကလာပ်အပေါင်း မှုခွဲ၍ စက္ခုဒေသ ဒါတခုတည်းသာ ထင်၏
 ပထဝီစသည် မထင်။ ဒါတခုအားဖြင့် ကိစ္စ ယနက္ခိ၊ ခဲ၍မနေ၊ ယ
 နကြော။ "ရူပအဋ္ဌက၊ ရုပ်ကလာပ်အပေါင်း မှုခွဲ၍ အသေ
 တခုတည်းသာ ထင်၏ ပထဝီစသည် မထင်။ သဘောအားဖြင့်
 သမူဟာ ယနက္ခိ၊ ခဲ၍မနေ၊ ယနကြော။ "ရူပအဋ္ဌက၊ ရုပ်က
 လာပ်အပေါင်း မှုခွဲ၍ ရူပါရုံတခုတည်းသာ ထင်၏ ပထဝီစ
 သည် မထင်။ အာရုံအားဖြင့် အာရမ္မဏ ယနက္ခိ၊ ခဲ၍မနေ၊
 ယနကြော။ "စက္ခုဒေသက ကိစ္စ ယနက္ခိ၊ ခဲ၍မနေ၊ ယ
 ပေါင်း မှုခွဲ၍ စက္ခုဒေသက တခုတည်းသာ ထင်၏ ပထဝီစ
 သည် မထင်။ သဘောအားဖြင့် သမူဟာ ယနက္ခိ၊ ခဲ၍မနေ၊ ယ
 နကြော။ "စက္ခုဒေသက ကိစ္စ ယနက္ခိ၊ ခဲ၍မနေ၊ ယ
 မှုခွဲ၍ စက္ခုဒေသက အမြင်တခုတည်းသာ ထင်၏ ပထဝီစ
 အာရုံအားဖြင့် အာရမ္မဏ ယနက္ခိ၊ ခဲ၍မနေ၊ ယ
 ကွဲ၊ ခဲ၍မနေ၊ ယနကြော။ "ဣသိ ယနကြောက၊ အနတ္တ
 လက္ခဏာ ထင်ရာ၌ နာနာ ဓာတု ဝိနိဗ္ဗောဂ၊ အထူးထူးသော
 သဘောကွဲ၊ ခဲ၍မနေ၊ ယနကြော-ဟူသတည်း။ "

ယာဟေသာ အညာမညပတ္တဒ္ဓေသု သမုဒိတော သုရူပါရုံ
 ဓမ္မေသု ဧကတ္တကိန္နိဝေသဝသေန အပရိမဒ္ဓိတသင်္ခါရေဟိ
 ယုမာနာ သမူဟာ ယနတာ၊ တထာ တေသံ တေသံ ဓမ္မာနံ ကိစ္စ
 ဒေသ သတိပဋိနိယတဘာဝေ ဧကတော ဂယုမာနာ ကိစ္စ
 နတာ၊ တထာ သာရမ္မဏ ဓမ္မာနံ သတိပဋိ အာရမ္မဏကရဏ
 ဒေ ဧကတော ဂယုမာနာ အာရမ္မဏ ယနတာ စ၊ တာ သုဇာတု
 ဉာဏေန ဝိနိဗ္ဗာနိတွာ ဝိနိဗ္ဗာနိတွာ ဒိသာမာနာ ဟတ္ထေန ပရိ
 ယမာနော ဖေဏပိဏ္ဍောဝိယ၊ ဝိလဗံ ဂစ္ဆန္တိ ယထာ ပစ္စယံ ပစ္စ
 မာနာ သုညာ ဧတေ ဓမ္မမတ္တာတိ အနတ္တလက္ခဏံ ပါကဋိတံ
 ဟေတိ။ "

၃၆
 အတု

အညာမညပတ္တဒ္ဓေသု အချင်းချင်း ထောပင်ကုန်သော။ သု
 ဒိတော သုတကွ ဖြစ်ကြကုန်သော။ ရူပါရူပ ဓမ္မေသု ရုပ်တရား
 နာမ်တရားတို့၌ အပရိမဒ္ဓိတသင်္ခါရေဟိ၊ မသုံးမသပ်၊ မမှတ်
 မိတ်ပိတ်၊ မကျိတ်မချေ၊ မကြောသော လောသင်္ခါရတို့သည်
 ကတ္တကိန္နိဝေသဝသေန၊ တပေါင်းတည်း ယူသော အလိုအားဖြင့်
 ဂယုမာနာ၊ ယူအပ်သော။ ယာဟေသာ သမူဟာ ယနတာ၊ အကြော

အပေါင်းခဲသည်၏အဖြစ်။ တထာ၊ ထိုအတူ။ အညမညပတ္တ
 နှိုနံ၊ အချင်းချင်း ထောင့်ပင်ကုန်သော။ သမုဒိတာနံ၊ အတူတ
 ကွဖြစ်ကြကုန်သော။ တေသံတေသံ၊ ဓမ္မာနံ၊ ထိုထိုရုပ်တရား
 နာမ်တရားတို့၏။ ကိစ္စဘောဒဿ၊ ကိစ္စအပြားကို။ ပရိနိယတ
 ဘာဝေ၊ အသီးအသီး မှတ်အပ်သည်၏အဖြစ်သည်။ သတိပဋိ
 ရှိလျက်လည်း။ အပရိမဒ္ဒိတသင်္ခါရေဟိ၊ မေသုံးမသဖ်၊ မမှတ်
 ဖိတ်ဖိတ်၊ မကျိတ်မချေ၊ မကြေသော နေသင်္ခါရတို့သည်။
 ဇေတတောဂပ္ပမာနာ၊ တပေါင်းတည်း ယူအပ်သော။ ယာဟေ
 သာကိစ္စယနတာ၊ အကြင်ကိစ္စခဲသည်၏အဖြစ်။ တထာ၊ ထို
 အတူ။ အညမညပတ္တနှိုနံ၊ အချင်းချင်း ထောင့်ပင်ကုန်သော။ သ
 မုဒိတာနံ၊ အတူတကွဖြစ်ကြကုန်သော။ တေသံတေသံသာရမ္မ
 ဏဓမ္မာနံ၊ ထိုထိုနာမ်တရားတို့၏။ အာရမ္မဏကရဏဘောဒေါ
 အာရုံပြုသောအပြားသည်။ သတိပဋိ ရှိလျက်လည်း။ အပရိမဒ္ဒိ
 တသင်္ခါရေဟိ၊ မေသုံးမသဖ်၊ မမှတ်ဖိတ်ဖိတ်၊ မကျိတ်မချေ၊
 မကြေသော နေသင်္ခါရတို့သည်။ ဇေတတောဂပ္ပမာနာ၊ တပေါင်း
 တည်း ယူအပ်သော။ ယာဟေသာ အာရမ္မဏယနတာ၊ အကြင်
 အာရုံခဲသည်၏အဖြစ်။ တာသုဇာတုသု၊ ထိုထို မကြေသောအ
 ခဲသဘောတို့၌။ ဉာဏေန၊ သိသဖြင့် သိသဖြင့်။ ဝိနိဗ္ဗာဏိတွာဝိ
 နိဗ္ဗာဏိတွာ၊ တခုတည်းတခုတည်း၊ ကွ၍ ကွ၍။ ဒိသမာနာ၊
 ထင်သောသဘောတို့သည်။ ဟတ္ထေန၊ လက်ဖြင့်။ ပရိမဒ္ဒိယ
 မာနော၊ ကျိတ်ချေသော။ ဖေဏပိဏ္ဍောဝိယ၊ ရေမြှုပ်ခိုက်
 သို့။ ဝိလယံ၊ ကြေခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။ ယထာပစ္စယံ၊
 အကြောင်းအားလျော်စွာ။ ပဝတ္တမာနာ၊ ဖြစ်ကုန်သော။ အဒိသ
 မာနာ၊ မထင်သောသဘောတို့သည်။ သုညာ၊ ဆိတ်ကြကုန်၏။
 ဇေတေ၊ ထိုမထင်ဖိတ်ဖိတ်၊ ဆိတ်သောသဘောတို့သည်။ ဓမ္မ
 မတ္တာ၊ အကြောင်း မှုသာဖြစ်ကြကုန်၏။ ဣတိ၊ ကျသို့။ အနတ္တ
 လက္ခဏံ၊ အနတ္တလက္ခဏာသည်။ ပါကဒန္တိရံ၊ အထူးသဖြင့်ထင်
 သည်။ ဟောတိ၊ ဖြစ်၏။

ယသုယသုကိုယ်မှ - အပြုအပြင်အစီအရင်၊ ယသုယသုနှိမ်မြ
 အပြုအပြင်အစီအရင်၊ ယသုယသုစိတ်မှ - အပြုအပြင်အစီအ
 ရင်၊ တခုတခု၊ အစုအစုဖြစ်သောရုပ်အစဉ်၊ တခုတခုအစုအ
 စုဖြစ်သောနာမ်အစဉ်၊ တပေါင်းတည်း - အခိတ်ပင်၊ မုံးကွယ်
 သောကြောင့်၊ အနတ္တလက္ခဏာမထင်၊ ထိုအခဲသည်လည်း၊
 အထူးထူးသောသဘော၊ ကွဲပြားသောပည့်လုံးမသွင်းသော
 ပောဏိအားသာလျှင်၊ ဖိတ်ပင်မုံးကွယ်၏။ ဉာဏ်အားထင်
 အောင်၊ ရှေးကာလကမူ၍၊ ဥပလက္ခဏာနည်းဖြင့်ပြသော၊

ဘယ်လျှမ်းသောခဏ၊ဘယ်လျှမ်း-လျှမ်းတယ်ဟု၊အမြတ်ဖြ
 သဖြင့်၊ဖြစ်ပျက်သဟု၊ရှုသောဌာန၊ဘယ်လျှမ်းပမာဏက
 တတောင့်၊တံတောင့်ပမာဏကား-၂၄-သစ်၊တသစ်ပမာဏ
 ကား-၇-မူယော၊တမူယောပမာဏကား-၇-သန်း၊တသန်းပ
 မာဏကား-၇-လိက္ခာ၊တလိက္ခာပမာဏကား-၇-ထရေဇာ
 မြူ-၃၆-လုံး၊၇-ထရေဇာမြူ-တလုံးပမာဏကား-တန္ဒရီမြူ
 ၃၆-လုံး၊တန္ဒရီမြူ-တလုံးပမာဏကား-အန္တိမြူ-၃၆-လုံး၊
 အန္တိမြူ-တလုံးပမာဏကား-ပရမာဏမြူ-၃၆-လုံး၊ပရမာ
 ဏမြူ-တလုံးပမာဏကား-ရွှေရှားသည်ကိုအာရုံဖြုတ်သော
 ကွဏအားဖြင့်-၁၇-ချက်၊ခဏယေ-၅၁-ချက်၊အသက်၅၅
 အဝိနိဗ္ဗာဂရုပ်ကလာပ်တခုတခု၊အခုအခုဖြစ်သောရုပ်အ
 စဉ်။အာရုံဖြုတ်သောစိတ္တကွဏ၊တခုတခု၊အခုအခုဖြစ်သောနာ
 အစဉ်။ဖြစ်သောအချိန်အတန်က-ပျက်သောအချိန်အတန်
 သို့မရောက်။ပျက်သောအချိန်အတန်က-ဖြစ်သောအချိန်
 အတန်သို့မရောက်။ဘောက်ဖြန်သောသဘောလက္ခဏာ
 တည်း။အာရုံသို့ညွတ်သောသဘောလက္ခဏာတခုတည်းပင်
 ဖြစ်သော်လည်း၊ဖြစ်သောအချိန်အတန်နှင့်ပျက်သောအချိန်
 အတန်မစပ်၊ရှေ့နောက်အစဉ်၊ပြတ်သောအဟိင်းအခြားကို
 ဖြင့်၍၊အထူးထူးသောသဘောကွဲ၊ခဲ၍မနေ၊ယခုကြောဟု၊မ
 သော်လည်း၊ဆိုသလို၊ထိုထိုသဘော၊မရောမရှု၊ပြု-တလ
 လျှပ်၊ရှား-တလျှပ်လျှပ်ကို၊ဟုတ်သောအတိုင်း၊သိမြင်ခြင်း
 သည်၊အနတ္တလက္ခဏာထင်သည်မည်၏။

အနတ္တလက္ခဏံ/နာနာဓာတုဝိနိဗ္ဗာဂဿ အမနသိ
 ကာရာယနေနံ ပဋိစ္စန္ဒတ္တာ နဥပဋ္ဌာတိ။နာနာဓာတုယောဝိ
 နိဗ္ဗာဏိတ္တာ ယနဝိနိဗ္ဗာဂေကတေ အနတ္တလက္ခဏံ ယာထာ
 သရသတော ဥပဋ္ဌာတိ။

အနတ္တလက္ခဏံ၊အနတ္တလက္ခဏာသည်။နာနာဓာတုဝိနိဗ္ဗာ
 ဂဿ၊အထူးထူးသောသဘောကွဲသည်ကို။အမနသိကာရာ၊နှလုံး
 သွင်းခြင်းကြောင့်။ယနေနံ၊အခဲဖြင့်။ပဋိစ္စန္ဒတ္တာ၊ဖုံးကွယ်သည်
 အဖြစ်ကြောင့်။နဥပဋ္ဌာတိ၊မထင်။နာနာဓာတုယော၊အထူးထူးသော
 သဘောတို့သည်။ဝိနိဗ္ဗာဏိတ္တာ၊တခုတည်း၊တခုတည်းကွဲ၍။ယန
 နိဗ္ဗာဂေ၊အခဲကြော့ခြင်းသည်။ကတေ၊ပြီးသည်ရှိသော်။အနတ္တ
 လက္ခဏံ၊အနတ္တလက္ခဏာသည်။ယာထာဝသရသတော၊ဟုတ်သော
 အတိုင်းဖြစ်ပျက်သဟု ရှုသောမိမိသဘောကိစ္စအားဖြင့်။ဥပဋ္ဌာ
 တိ၊ထင်၏။

ဤသို့ အနိစ္စလက္ခဏာ၊ဒုက္ခလက္ခဏာ၊အနတ္တလက္ခဏာ

* ဖြစ်ပေါ်လာခြင်းအကျိုးကြောင့်

ကာကား၊ ဝိညာဏက္ခန္ဓာ၏သဘာဝလက္ခဏာတည်း။ ဤသို့သဘာဝလက္ခဏာ။ ၅-ပါး၊ ၅-ပါးသောခန္ဓာတို့တည်း။ သဘာဝလက္ခဏာတစ်ခုခုရှိ မဖြစ်မီက-မဖြစ်ပါစေလင့်ဟု၊ တောင့်တမဖြစ်သာဖြစ်ရ။ ဖြစ်ရသော်လည်း မပျက်ပါစေလင့်ဟု-တောင့်တမရ၊ ပျက်သာပျက်ရ။ အလိုသို့မလိုက်ခြင်းကြောင့်အနတ္တမည်၏။ အလိုသို့မလိုက်သောအခြင်းအရာတည်း။ အနတ္တလက္ခဏာမည်၏။ "ဤသို့အနတ္တလက္ခဏာတင်ရခြင်းအနတ္တအနတ္တလက္ခဏာကို၊ ကောင်းစွာမှတ်၏။"

ဤသို့ထိုထိုအနိစ္စ၊ အနိစ္စလက္ခဏာအလုံးစုံကို။ ထိုထိုဒုက္ခဒုက္ခလက္ခဏာအလုံးစုံကို။ ထိုထိုအနတ္တ၊ အနတ္တလက္ခဏာအလုံးစုံကို၊ ဤယောဂီသည်၊ ဒိဋ္ဌိဂါဟ-အမဂ္ဂေ မဂ္ဂသညာဋ္ဌာန၊ မာနဂါဟ-အမဂ္ဂေ မဂ္ဂသညာဋ္ဌာန၊ တဏှာဂါဟ-အမဂ္ဂေ မဂ္ဂသညာဋ္ဌာန၊ ဝိပဿနပဏ္ဏီလေသ-အညာဓိအကြေးမှ လွတ်သော၊ အစဉ်သဖြင့်ကျင့်သော၊ ဝိပဿနာဟုဆိုအပ်သော- ဥဒယဗ္ဗယာ နှိပဿနာညာဏ်ဖြင့်၊ ဟုတ်သောအတိုင်း၊ ဖြစ်ပျက်သဟု ရှုသော မိမိသဘောကိစ္စအားဖြင့်၊ ကောင်းစွာမှတ်၏။ "

တဟိဒံသဗ္ဗမ္မိ အယံပောဂါဝစရော ဥပဏ္ဏီလေသဝိမုက္ခေန ဝိထိပဋိပ္ပန္န ဝိပဿနာ သင်္ခါတေန ဥဒယဗ္ဗယာ နှိပဿနာ ဥပဏေန ယာထာဝသရသတော သလ္လက္ခေတိ။ "

တဟိဒံသဗ္ဗမ္မိ၊ ထိုအလုံးစုံကိုလည်း။ အယံ ပောဂါဝစရောဗ္ဗယောဂီသည်။ ဥပဏ္ဏီလေသ ဝိမုက္ခေန၊ ဝိပဿနာအညာဓိအကြေးမှ လွတ်သော။ ဝိထိပဋိပ္ပန္န ဝိပဿနာ သင်္ခါတေန၊ အစဉ်သဖြင့်ကျင့်သော- ဝိပဿနာဟုဆိုအပ်သော။ ဥဒယဗ္ဗယာ နှိပဿနာ ဥပဏေန၊ ဥဒယဗ္ဗယာ နှိပဿနာ ညာဏ်ဖြင့်။ ယာထာဝ သရသတော၊ ဟုတ်သောအတိုင်း၊ ဖြစ်ပျက်သဟု ရှုသော မိမိသဘောကိစ္စအားဖြင့်။ သလ္လက္ခေတိ၊ ကောင်းစွာမှတ်၏။ "

ဤသို့ကောင်းစွာမှတ်၍၊ အဖန်တလဲလဲ၊ ဤကား အနိစ္စတည်း။ ဤကား ဒုက္ခတည်း။ ဤကား အနတ္တတည်း။ ဟု၊ ရုပ်တရား နာမ်တရားတို့ကို၊ နှိုင်းချိန်ပိုင်းခြားသော ထိုယောဂီအား၊ ဖြစ်ပျက်သဟု ရှုသော ထိုညာဏ်သည်၊ ထက်သည်ဖြစ်၍ ရွက်ဆောင်၏။ ရုပ်နာမ်ခန္ဓာ သင်္ခါရတို့သည်၊ လျှင်စွာထင်ကြကုန်၏။ ညာဏ်သည် ထက်စွာ ရွက်ဆောင်သည်ရှိသော်၊ ရုပ်နာမ်ခန္ဓာ သင်္ခါရတို့သည်၊ လျှင်စွာထင်ကြကုန်သည်ရှိသော်၊ သဘာဝလက္ခဏာတစ်ခုခုရှိ၊ အစဉ်ပါဒ်ကိုလည်း မမှီနိုင်၊ အလယ်ဌီကိုလည်း မမှီနိုင်၊ ယခုယခုကိုယ်မှု- အမြဲအမြဲဖြင့် အစီအရင်၊ ယခုယခုနှင့်မျှ- အမြဲအမြဲဖြင့် အစီအရင်၊ ယခုယခုစိတ်မှု- အမြဲအမြဲဖြင့် အစီအရင်တို့၏အကြားအကြား၊ ကိုယ်မှုလည်း

အား။ နှိပ်နှိပ်လည်းအား။ စိတ်နှိပ်လည်းအား။ ဤနေ့သောကာလ၊ တခုတခု
 အစုအစုဖြစ်သော အဝအလျဉ်-ဘဝင်အစဉ်ကို၊ ဟုတ်သောအတိုင်း
 သိမြင်ခြင်းသည်၊ ပဝတ္တံ ထင်သည်မည်၏။ ထိုပဝတ္တံကိုလည်း မမှီ
 နှိုင်း၊ ယခုယခုကိုယ်မှ အဖြေအပြင်အစီအရင်၊ ယခုယခုနှိပ်နှိပ် အ
 ပြုအပြင်အစီအရင်၊ ယခုယခုစိတ်မှ အဖြေအပြင်အစီအရင်၊ တခု
 တခု၊ အစုအစုဖြစ်သော ရုပ်အစဉ်၊ တခုတခု၊ အစုအစုဖြစ်သော နာမ်
 အစဉ်ကို၊ သန္တတိ ယနအစု၊ သမူဟာ ယနအစု၊ ကိစ္ဆယနအစု၊ အာရမ္မ
 ကာယနအစု၊ တခုတခု၏ အပိုင်းအခြား၊ အပိုင်းအခြား၊ မိမိကိုယ်နှင့်
 အလားတူအောင်၊ ယူသောငှါ ဖြစ်သော ဉာဏ်ဖြင့်၊ သုတ်သင်ရှင်း
 လင်းပြီး ဖြစ်၍၊ မေတွေး မခေါ်၊ မမျှော် မဆာ၊ အကြောင်းနှင့်တကွ
 ဖြစ်သော ရုပ်အစဉ်၊ နာမ်အစဉ်၊ ယခုယခုကိုယ်မှ နှိပ်နှိပ်-စိတ်မှ
 အဖြေအပြင်အစီအရင်ကို၊ ဟုတ်သောအတိုင်း သိမြင်ခြင်းသည်၊
 သင်္ခါရနိမိတ်ထင်သည်မည်၏။ ထိုနိမိတ်ကိုလည်း မမှီနှိုင်း၊ သဘာဝလက္ခ
 ကာတခုတခု ၏အဆုံးအဆုံး၊ ကုန်သောသဘောကို- ကုန်သဟု၊ ကင်း
 သောသဘောကို- ကင်းသဟု၊ ပျက်သောသဘောကို- ပျက်သဟု၊
 ခြုတ်သောသဘောကို- ခြုတ်သဟု၊ ရှုထင်သောသတိ တခုသာ၊ ကောင်း
 စွာတည်၏။

တသောဝံ သဏ္ဍဏေတ္တာ ပုနပုန အနိစ္စံ ဒုက္ခမနတ္တတိ ဂူပါ
 ဂူပခမ္မေ တုလယတေ တိရယတေ တံဉာဏံ တိက္ခံ ဟုတ္တာ ဝဟတိ။
 သင်္ခါရုလဟံ ဥပဋ္ဌဟန္တိ။ ဉာဏေတိက္ခေ ဝဟန္တေ သင်္ခါရေသု လဟံ
 ဥပဋ္ဌဟန္တေ သု ဥပ္ပါဒံဝါ ငြိတိံ ဝါ ပဝတ္တံဝါ နိမိတ္တံဝါ န သမ္မိပုဏ္ဏတိ
 ဝယဝယ ဘောဒ နိရောဓယေဝ သတိ သန္တိဋ္ဌတိ။

ဝေ။ ဤသို့။ သဏ္ဍဏေတ္တာ၊ ကောင်းစွာမှတ်၍။ ပုနပုနံ၊ အဖန်
 တလဲလဲ။ အနိစ္စံ၊ အနိစ္စတည်း။ ဒုက္ခံ၊ ဒုက္ခတည်း။ အနတ္တံ၊ အနတ္တတည်း။
 ဂူတိ၊ ဤသို့။ ဂူပါဂူပခမ္မေ၊ ရုပ်တရားနာမ်တရားတို့ကို။ တုလယတေ၊
 နှိုင်းချိန်သော။ တိရယတေ၊ ပိုင်းခြားသော။ တံသယဟေဂီနော၊ ထို
 ယောဂီအား။ တံဉာဏံ၊ ထိုဉာဏ်သည်။ တိက္ခံ၊ ထက်သည်။ ဟုတ္တာ၊ ဖြစ်
 ၍။ ဝဟတိ၊ ရွက်ဆောင်၏။ သင်္ခါရု၊ ရုပ်နာမ်ခန္ဓာသင်္ခါရတို့သည်။
 လဟံ၊ လျှင်စွာ။ ဥပဋ္ဌဟန္တိ၊ ထင်ကြကုန်၏။ ဉာဏေ၊ ဉာဏ်သည်။ တိ
 က္ခေ၊ ထက်စွာ။ ဝဟန္တေ၊ ရွက်ဆောင်သည်ရှိသော်။ သင်္ခါရေသု၊ ရုပ်
 နာမ်ခန္ဓာ သင်္ခါရတို့သည်။ လဟံ၊ လျှင်စွာ။ ဥပဋ္ဌဟန္တေ သု၊ ထင်ကုန်
 သည်ရှိသော်။ ဥပ္ပါဒံဝါ၊ ဥပါဒ်ကိုလည်း။ န သမ္မိပုဏ္ဏတိ၊ မမှီနှိုင်း။
 ငြိတိံ ဝါ၊ ငြိကိုလည်း။ န သမ္မိပုဏ္ဏတိ၊ မမှီနှိုင်း။ ပဝတ္တံဝါ၊ ပဝတ္တံကို
 လည်း။ န သမ္မိပုဏ္ဏတိ၊ မမှီနှိုင်း။ နိမိတ္တံဝါ၊ နိမိတ်ကိုလည်း။ န သမ္မိ
 ပုဏ္ဏတိ၊ မမှီနှိုင်း။ ဝယဝယ ဘောဒ နိရောဓယေဝ၊ ကုန်သောသဘော
 တခု၊ ကင်းသောသဘောတခု၊ ပျက်သောသဘောတခု၊ ခြုတ်သောသ

ဘောတရုဉ်သာဗျင်။ သတိ၊ ရှုထင်သော သတိသည်။ သန္တိဗ္ဗတိ
ကောင်းစွာ တည်၏။

ဤသို့ ရုပ်နာမ်ခန္ဓာ သင်္ခါရအပေါင်း သဘာဝ လက္ခဏာတို့
တရုဉ်အဆုံးအဆုံး၊ ကုန်သော သဘောကို- ကုန်သဟု၊ ကင်းသော
သဘောကို- ကင်း သဟု၊ ပျက်သော သဘောကို- ပျက်သဟု၊ ခြွေ
သော သဘော ကို ခြွေသဟု၊ ရှုထင်သော သတိနှင့်၊ အတူတကွ
သဟု၊ ရာတ်သမ္ပယုတ်၊ စိတ္တပျိဒ်ဖြင့် ကုန်သော သဘော၊ ကင်းသော
သဘော၊ ပျက်သော သဘော၊ ခြွေသော သဘော မည်သည်ကား
ဖြစ်ပြီး၍၊ ဤမည်သော ရုပ်နာမ်ခန္ဓာ သင်္ခါရအပေါင်း၊ ပျက်သည်
ဘက်ကားဟု၊ ရှုသောထိုယောဂီ၏ ဉာဏ်သည်၊ သဘာဝ လက္ခဏာတို့
တရုဉ်ကို၊ ဖြစ်ပျက်သဟု- ရှုသော ဥဒယဗ္ဗယ ဉာဏ်၏ အာရုံဖြစ်
သော ဌာန မှ+ ကူးတက်၍၊ ပျက်သော ဌာန တရုဉ်တရုဉ်၊ ပျက်သဟု
ပျက်သဟု- ရှုခြင်းသည်။ ဘက်ဉာဏ်မည်၏။

တသောဝံ ဥပ္ပဇ္ဇိတွာ ဒေဝံ နာမ သင်္ခါရဂတံ နိရုဇ္ဈတိ တိပဿ
တော ဧကသ္မိံ ဌာနေ ဘင်္ဂါ နုပဿ နံ နာမ ဝိပဿနာ ဉာဏံ ဥပ္ပဇ္ဇတိ။

ဒေဝံ၊ ဤသို့။ ဥပ္ပဇ္ဇိတွာ၊ ဖြစ်၍။ ဒေဝံ နာမ သင်္ခါရဂတံ၊ ဤမည်
သော ရုပ်နာမ်ခန္ဓာ သင်္ခါရအပေါင်းသည်။ နိရုဇ္ဈတိ၊ ခြွေပျက်၏။
ဧကသ္မိံ၊ ဤသို့။ ပဿတော၊ ရှုသော။ တာယာယောဂီနေ၊ ထိုယောဂီ
အား။ ဧကသ္မိံ ဌာနေ၊ ပျက်သော ဌာန တရုဉ်တရုဉ်။ ဘင်္ဂါ နုပဿ နံ နာ
မ၊ ပျက်သဟု ပျက်သဟု- ရှုသည့်မည်သော။ ဝိပဿနာ ဉာဏံ၊
ဝိပဿနာ ဉာဏ်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။

ဘက်ဉာဏ်၏ လက္ခဏာ ကား- ၂- ပါး။ အာရုံကို ပျက်သဟု ရှု
သော ဉာဏ်လည်း တပါး။ ရှုသော စိတ်ကို ပျက်သဟု ရှုသော ဉာဏ်
လည်း တပါး။ ထို ၂- ပါးတို့တွင် အာရုံကို ကုန်သော သဘော- ပျက်
သော သဘောဟု- ရှုခြင်းသည် ဘက်ဉာဏ်မည်၏။ ရှုသော စိတ်ကို
ကုန်သော သဘော၊ ပျက်သော သဘောဟု ရှုခြင်းသည် ဝိပဿနာ
ဉာဏ်မည်၏။

ကထံ အာရုပ္ပဏ ပဋိသင်္ခါ ဘင်္ဂါ နုပဿ နေ ပညာ ဝိပဿနေ ဉာ
အာရုပ္ပဏ ပဋိသင်္ခါ- အာရုပ္ပဏ ပဋိသင်္ခါယ ဇာနိတ္တာ ခယတော
ဝယတော ဒိဗ္ဗာ၊ အာရုံကို- ကုန်သော သဘော ပျက်သော သဘောဟု
ရှု၍။ ဘင်္ဂါ နုပဿ နေ ပညာ၊ ရှုသော စိတ်ကို- ကုန်သော သဘော ပျက်
သော သဘောဟု ရှုသော ပညာသည်။ ဝိပဿနေ ဉာဏံ၊ ဝိပဿနာ
ဉာဏ်မည်၏။ ဘက်ဉာဏံ၊ ထိုဉာဏ်သည်။ ကထံ ဟောတိ၊ အဘယ်သို့
ဖြစ်သနည်း။

ဘက်ဉာဏ်နှင့် ဖြည့်စုံသော ယောဂီသည်၊ မြင်သော ခဏ၊ ဧက
မဏ္ဍ၊ ကာမဂုဏ်အားနည်း။ ဝိပဿနာဘုံအားကြီးသည် ဖြစ်၍။ ဝုဒ္ဓိ

အိအဆုံး ဘဝင်ကျအိဘဝင်မြထ၍ သိသောခဏ၊ မျက်စိဖြင့်အ၊
 ဆင်းကိုဖြင့်သဟု၊ ဇောကျသော်လည်း၊ နှစ်သက်သောစိတ်ရှိသည်
 လည်းမဖြစ်၊ မနှစ်သက်သောစိတ်ရှိသည်လည်းမဖြစ်၊ မျက်သဟု-
 ရှုထင်သောသတိနှင့်ပြည့်စုံသည်ဖြစ်၍၊ မျက်သဟု-ရှုဖြင့်သောပညာ
 နှင့်ပြည့်စုံသည်ဖြစ်၍၊ မုန်းသည်လည်းမဖြစ်၊ ချစ်သည်လည်းမဟု၊
 အင်္ဂါပူပေက္ခာ၊ လျစ်လျူသာဖြစ်၍နေ၏။ "

သောစက္ခုနာရူပဒိဿာနေဝသုမနောဟောတိနဒုမနော ဥ
 ပေက္ခကောဝိဟရတိ သတောသမ္မဇာနော။ "

သော၊ ထိုယောဂီသည်။ စက္ခုနာ၊ မျက်စိဖြင့်။ ရူပံ၊ အဆင်းကို။
 ဒိဿာ၊ မြင်၍။ သုမနော၊ နှစ်သက်သောစိတ်ရှိသည်။ နေဝဟောတိ၊ မဖြစ်။
 ဒုမနော၊ မနှစ်သက်သောစိတ်ရှိသည်။ နဟောတိ၊ မဖြစ်။ သတော၊ ရှုထင်
 သောသတိနှင့်ပြည့်စုံသည်ဖြစ်၍။ သမ္မဇာနော၊ ရှုဖြင့်သောပညာနှင့်ပြည့်
 စုံသည်ဖြစ်၍။ ဥပေက္ခကော၊ လျစ်လျူ။ ဝိဟရတိ၊ နေ၏။ "

ဘင်္ဂဉာဏ်နှင့်ပြည့်စုံသောယောဂီသည်၊ ကြားသောခဏ-
 ဇောမကျ၊ ကာမဂုဏ်အားနည်း၊ ဝိပဿနာဘုံအားကြီးသည်ဖြစ်၍၊
 ဝုဋ္ဌောအိအဆုံး ဘဝင်ကျအိဘဝင်မြထ၍ သိသောခဏ၊ နားဖြင့်အ
 သံကိုကြားသဟု၊ ဇောကျသော်လည်း၊ နှစ်သက်သောစိတ်ရှိသည်
 လည်းမဖြစ်၊ မနှစ်သက်သောစိတ်ရှိသည်လည်းမဖြစ်၊ မျက်သဟု-
 ရှုထင်သောသတိနှင့်ပြည့်စုံသည်ဖြစ်၍။ မျက်သဟု-ရှုဖြင့်သော
 ပညာနှင့်ပြည့်စုံသည်ဖြစ်၍။ မုန်းသည်လည်းမဖြစ်၊ ချစ်သည်လည်း
 မဟု၊ အင်္ဂါပူပေက္ခာ၊ လျစ်လျူသာဖြစ်၍နေ၏။ "

သောတေနသဒ္ဓိသုတ္တာနေဝသုမနောဟောတိနဒုမနော
 ဥပေက္ခကောဝိဟရတိ သတောသမ္မဇာနော။ "

သော၊ ထိုယောဂီသည်။ သောတေန၊ နားဖြင့်။ သဒ္ဓိ၊ အသံကို။
 သုတ္တာ၊ ကြား၍။ သုမနော၊ နှစ်သက်သောစိတ်ရှိသည်။ နေဝဟောတိ၊
 မဖြစ်။ ဒုမနော၊ မနှစ်သက်သောစိတ်ရှိသည်။ နဟောတိ၊ မဖြစ်။ သ
 တော၊ ရှုထင်သောသတိနှင့်ပြည့်စုံသည်ဖြစ်၍။ သမ္မဇာနော၊ ရှု
 မြင်သောပညာနှင့်ပြည့်စုံသည်ဖြစ်၍။ နဒုမနော၊ လျစ်
 လျူ။ ဝိဟရတိ၊ နေ၏။ "

ဘင်္ဂဉာဏ်နှင့်ပြည့်စုံသောယောဂီသည်၊ နံသောခဏ၊ ဇော
 မကျ၊ ကာမဂုဏ်အားနည်း၊ ဝိပဿနာဘုံအားကြီးသည်ဖြစ်၍၊
 ဝုဋ္ဌောအိအဆုံး ဘဝင်ကျအိဘဝင်မြထ၍ သိသောခဏ၊ နှုဖြင့်အ
 နံကိုနံသဟု၊ ဇောကျသော်လည်း၊ နှစ်သက်သောစိတ်ရှိသည်လည်း
 မဖြစ်၊ မနှစ်သက်သောစိတ်ရှိသည်လည်းမဖြစ်၊ မျက်သဟု-ရှု
 ထင်သောသတိနှင့်ပြည့်စုံသည်ဖြစ်၍၊ မျက်သဟု-ရှုဖြင့်သော
 ပညာနှင့်ပြည့်စုံသည်ဖြစ်၍။ မုန်းသည်လည်းမဖြစ်၊ ချစ်သည်လည်း

မဟူ၊ အင်္ဂုယူပေက္ခာ၊ လျစ်လျူသာဖြစ်၍နေ၏။
ယာနေနံ၊ ဂန္ဓိယာယိတ္တာ၊ နေဝသုမနော၊ ဟောတိ၊ န ဒုမနော၊
ဥပေက္ခကော၊ ဝိဟရတိ၊ သတော၊ သမ္မဇာနော။

သော၊ ထိုယောဂီသည်။ ယာနေနံ၊ နှာဖြင့်၊ ဂန္ဓိအနံကို၊ ယာယိတ္တာ
နံ၍။ သုမနော၊ နှစ်သက်သောစိတ်ရှိသည်။ နေဝဟောတိ၊ မဖြစ်၊ ဒုမနော၊
နော၊ မနှစ်သက်သောစိတ်ရှိသည်။ နဟောတိ၊ မဖြစ်၊ သတော၊ ရှုထင်
သောသတိနှင့်ပြည့်စုံသည်ဖြစ်၍။ သမ္မဇာနော၊ ရှုမြင်သောပညာနှင့်
ပြည့်စုံသည်ဖြစ်၍။ ဥပေက္ခကော၊ လျစ်လျူ။ ဝိဟရတိ၊ နေ၏။

ဘင်္ဂဉာဏ်နှင့်ပြည့်စုံသောယောဂီသည်။ စားသောခဏ၊
ဇောမဏ္ဍ၊ ကာမဂုဏ်အားနည်း၊ ဝိပဿနာဘုံအားကြီးသည်ဖြစ်
၍။ ဝုဋ္ဌောဇာအဆုံးဘဝင်္ဂဏ္ဍ၏ဘဝင်္ဂမြူထ၍၊ သိသောခဏ၊ လျှောက်
ဖြင့်အရသာကိုစားသဟူ၊ ဇောဏ္ဍသော်လည်း၊ နှစ်သက်သောစိတ်
ရှိသည်လည်းမဖြစ်၊ မနှစ်သက်သောစိတ်ရှိသည်လည်းမဖြစ်၊ ပျက်
သဟူ-ရှုထင်သောသတိနှင့်ပြည့်စုံသည်ဖြစ်၍၊ ပျက်သဟူ-ရှုမြင်
သောပညာနှင့်ပြည့်စုံသည်ဖြစ်၍။ မုနိးသည့်လည်းမဖြစ်၊ ချစ်သည့်
လည်းမဟူ၊ အင်္ဂုယူပေက္ခာ၊ လျစ်လျူသာဖြစ်၍နေ၏။

င်္ဂါယဂုဏ်သာယိတ္တာ၊ နေဝသုမနော၊ ဟောတိ၊ န ဒုမနော၊
ဥပေက္ခကော၊ ဝိဟရတိ၊ သတော၊ သမ္မဇာနော။

သော၊ ထိုယောဂီသည်။ ဣဂါယ၊ လျှောက်ဖြင့်၊ ဂုဏ်၊ အရသာကို
သာယိတ္တာ၊ စား၍။ သုမနော၊ နှစ်သက်သောစိတ်ရှိသည်။ နေဝဟောတိ၊
မဖြစ်၊ ဒုမနော၊ မနှစ်သက်သောစိတ်ရှိသည်။ နဟောတိ၊ မဖြစ်၊ သ
တော၊ ရှုထင်သောသတိနှင့်ပြည့်စုံသည်ဖြစ်၍။ သမ္မဇာနော၊ ရှုမြင်
သောပညာနှင့်ပြည့်စုံသည်ဖြစ်၍။ ဥပေက္ခကော၊ လျစ်လျူ။ ဝိဟ
ရတိ၊ နေ၏။

ဘင်္ဂဉာဏ်နှင့်ပြည့်စုံသောယောဂီသည်။ ထိသောခဏ၊ ဇော
မဏ္ဍ၊ ကာမဂုဏ်အားနည်း၊ ဝိပဿနာဘုံအားကြီးသည်ဖြစ်၍။ ဝု
ဋ္ဌောဇာအဆုံးဘဝင်္ဂဏ္ဍ၏ဘဝင်္ဂမြူထ၍၊ သိသောခဏ၊ ကိုယ်ဖြင့်
အတွေ့ကို ထိသဟူ၊ ဇောဏ္ဍသော်လည်း၊ နှစ်သက်သောစိတ်ရှိ
သည်လည်းမဖြစ်၊ မနှစ်သက်သောစိတ်ရှိသည်လည်းမဖြစ်၊
ပျက်သဟူ-ရှုထင်သောသတိနှင့်ပြည့်စုံသည်ဖြစ်၍။ ပျက်သဟူ-
ရှုမြင်သောပညာနှင့်ပြည့်စုံသည်ဖြစ်၍။ မုနိးသည့်လည်းမ
ဖြစ်၊ ချစ်သည်လည်းမဟူ၊ အင်္ဂုယူပေက္ခာ၊ လျစ်လျူသာဖြစ်၍
နေ၏။

ကာယေန ဖေါဋ္ဌဗ္ဗံ ဖုသိတ္တာ၊ နေဝသုမနော၊ ဟောတိ၊ န ဒုမ
နော၊ ဥပေက္ခကော၊ ဝိဟရတိ၊ သတော၊ သမ္မဇာနော။
သော၊ ထိုယောဂီသည်။ ကာယေန၊ ကိုယ်ဖြင့်။ ဖေါဋ္ဌဗ္ဗံ၊ အာရုံ

ကို။ ယုသိတွာ၊ ထိ၍။ သုမနော၊ နှစ်သက်သော စိတ်ရှိသည်။ နေဝ
ဟောတိ၊ မေဖြစ်။ ဒုမနော၊ မနှစ်သက်သော စိတ်ရှိသည်။ နဟောတိ၊
မေဖြစ်။ သတော၊ ရှုထင်သော သတိနှင့် ပြည့်စုံသည် ဖြစ်၍။ သမ္မ
ဇာနော၊ ရှုမြင်သော ပညာနှင့် ပြည့်စုံသည် ဖြစ်၍။ ဥပေက္ခကော၊
လျစ်လျူ။ ဝိဟရတိ၊ နေ့၏။

ဘင်္ဂဉာဏ်နှင့် ပြည့်စုံသော ယောဂီသည်။ သိသောခဏ၊
ဇောမဏ္ဍ၊ ကာမဂုဏ်အား နည်း၊ ဝိပဿနာဘုံအား ကြီးသည်ဖြစ်
၍၊ ဝုဠောဇီအဆုံး ဘဝင်္ဂဏ္ဍ အါဘဝင်္ဂဏ္ဍ ထ၍ သိသောခဏ၊ မ
နော ဖြင့် သဘောကို သိသဟု၊ ဇောဏ္ဍသော်လည်း နှစ်သက်သော
စိတ်ရှိသည်လည်း မေဖြစ်။ မနှစ်သက်သော စိတ်ရှိသည်လည်း မ
ဖြစ်။ ယုကသဟု- ရှုထင်သော သတိနှင့် ပြည့်စုံသည် ဖြစ်၍၊ ယုက
သဟု- ရှုမြင်သော ပညာနှင့် ပြည့်စုံသည် ဖြစ်၍။ ယုနး သည်လည်း
မေဖြစ်။ ချစ်သည်လည်း မဟု၊ အရိယူပေက္ခာ၊ လျစ်လျူသာ ဖြစ်
၍ နေ့၏။

မနသာ၊ မမ္မံ ဝိညာယ နေဝ သုမနော ဟောတိ၊ န ဒုမနော
ဥပေက္ခကော ဝိဟရတိ သတော သမ္မဇာနော။

သော၊ ထို ယောဂီသည်။ မနသာ၊ စိတ်ဖြင့်၊ မမ္မံ သဘောကို။
ဝိညာယ၊ သိ၍။ သုမနော၊ နှစ်သက်သော စိတ်ရှိသည်။ နေဝ
ဟောတိ၊ မေဖြစ်။ ဒုမနော၊ မနှစ်သက်သော စိတ်ရှိသည်။ နဟော
တိ၊ မေဖြစ်။ သတော၊ ရှုထင်သော သတိနှင့် ပြည့်စုံသည် ဖြစ်၍။
သမ္မဇာနော၊ ရှုမြင်သော ပညာနှင့် ပြည့်စုံသည် ဖြစ်၍။ ဥပေက္ခ
ကော၊ လျစ်လျူ။ ဝိဟရတိ၊ နေ့၏။

မြင်သောခဏ၊ ဒွါရုအာရုံ၊ ဝိညာဏ်၊ ဖဿ၊ ဝေဒနာ၊ ပေါင်း
ဆုံကြသော ကာလ၊ ခန္ဓာ-၅-ပါး ရ၏။

ကြားသောခဏ၊ ဒွါရု
အာရုံ၊ ဝိညာဏ်၊ ဖဿ၊ ဝေဒနာ၊ ပေါင်း ဆုံကြသော ကာလ၊ ခန္ဓာ-၅-ပါး
ရ၏။

နံသောခဏ၊ ဒွါရုအာရုံ၊ ဝိညာဏ်၊ ဖဿ၊ ဝေဒနာ၊ ပေါင်း
ဆုံကြသော ကာလ၊ ခန္ဓာ-၅-ပါး ရ၏။

စားသောခဏ၊ ဒွါရုအာရုံ၊
ဝိညာဏ်၊ ဖဿ၊ ဝေဒနာ၊ ပေါင်း ဆုံကြသော ကာလ၊ ခန္ဓာ-၅-ပါး ရ၏။

ထိသောခဏ၊ ဒွါရုအာရုံ၊ ဝိညာဏ်၊ ဖဿ၊ ဝေဒနာ၊ ပေါင်း ဆုံ
ကြသော ကာလ၊ ခန္ဓာ-၅-ပါး ရ၏။

သိသောခဏ၊ ဒွါရုအာရုံ၊
ဝိညာဏ်၊ ဖဿ၊ ဝေဒနာ၊ ပေါင်း ဆုံကြသော ကာလ၊ ခန္ဓာ-၅-ပါး ရ၏။

ကိုယ်မှ- အမြဲအမြင် အစီအရင်ခဏ၊ ဒွါရုအာရုံ၊ ဝိညာဏ်၊
ဖဿ၊ ဝေဒနာ၊ ပေါင်း ဆုံကြသော ကာလ၊ ခန္ဓာ-၅-ပါး ရ၏။

နှိပ်မှ- အမြဲအမြင် အစီအရင်ခဏ၊ ဒွါရုအာရုံ၊ ဝိညာဏ်၊
ဖဿ၊ ဝေဒနာ၊ ပေါင်း ဆုံကြသော ကာလ၊ ခန္ဓာ-၅-ပါး ရ၏။

စိတ်မှ- အမြဲအမြင် အစီအရင်ခဏ၊ ဒွါရုအာရုံ၊ ဝိညာဏ်၊
ဖဿ၊ ဝေဒနာ၊ ပေါင်း ဆုံကြသော ကာလ၊ ခန္ဓာ-၅-ပါး ရ၏။

ဖဿ၊ ဝေဒနာ၊ ပေါင်းဆုံကြသောကာလ၊ ခန္ဓာ-၅-ပါးရ၏။
 ထိုခန္ဓာ-၅-ပါးတို့တွင်၊ ရုပ်ကိုအာရုံပြုသောဝိပဿနာစိတ်
 ဖြစ်၍ ပျက်၏။ ထိုဝိပဿနာစိတ်ဖြင့်၊ အာရုံဖြစ်သောရုပ်ကို
 ကုန်သောသဘော ပျက်သောသဘောဟု ခြုံ၏။ ထိုခြုံသော
 ဝိပဿနာစိတ်ကို၊ တပါးသောဝိပဿနာစိတ်ဖြင့်၊ ကုန်သော
 သဘော ပျက်သောသဘောဟု-တဖန်ခြုံ၏။ တဖန်ခြုံခြင်းကြောင့်၊
 အာရုံလည်း အထူးသဖြင့်ထင်၏။ ဉာဏ်လည်း အလေ့အလာ
 တွင်၏။ "

ရူပါ ရမ္မဏတာ စိတ္တံ ဥပ္ပဇ္ဇိတွာ ဘိဇ္ဇတိ တံအာရမ္မဏံ
 ပဋိသင်္ခါ တဿ စိတ္တဿ ဘင်္ဂံ အနုပဿတိ။

ရူပါ ရမ္မဏတာ ရူပါ ရမ္မဏံ၊ ရုပ်ကိုအာရုံပြုသော။ စိတ္တံ
 ဝိပဿနာစိတ်သည်။ ဥပ္ပဇ္ဇိတွာ၊ ဖြစ်၍။ ဘိဇ္ဇတိ၊ ပျက်၏။ တံအာရ
 မ္မဏံ၊ ထိုအာရုံဖြစ်သောရုပ်ကို။ ပဋိသင်္ခါ-ပဋိသင်္ခါယ၊ ဇာနိတွာ
 ခယတော ဝယတော ဒိသ္မာ၊ ကုန်သောသဘော ပျက်သောသဘော
 ဟု ခြုံ၍။ တဿ စိတ္တဿ၊ ထိုခြုံသော ဝိပဿနာစိတ်၏။ ဘင်္ဂံ၊ ပျက်
 သည်ကို။ အပရေန စိတ္တေန၊ တပါးသောဝိပဿနာစိတ်ဖြင့်။ အနု
 ပဿတိ၊ တဖန်ခြုံ၏။ "

ဝေဒနာကိုအာရုံပြုသောဝိပဿနာစိတ်၊ ဖြစ်၍ပျက်၏။ ထို
 ဝိပဿနာစိတ်ဖြင့်၊ အာရုံဖြစ်သော ဝေဒနာကို၊ ကုန်သောသ
 ဘော ပျက်သောသဘောဟု ခြုံ၏။ ထိုခြုံသော ဝိပဿနာစိတ်ကို
 တပါးသောဝိပဿနာစိတ်ဖြင့်၊ ကုန်သောသဘော ပျက်သော
 သဘောဟု၊ တဖန်ခြုံ၏။ တဖန်ခြုံခြင်းကြောင့်၊ အာရုံလည်း အထူး
 သဖြင့်ထင်၏။ ဉာဏ်လည်း အလေ့အလာတွင်၏။ "

ဝေဒနာ ရမ္မဏတာ စိတ္တံ ဥပ္ပဇ္ဇိတွာ ဘိဇ္ဇတိ တံအာရမ္မဏံ ပဋိ
 သင်္ခါ တဿ စိတ္တဿ ဘင်္ဂံ အနုပဿတိ။

ဝေဒနာ ရမ္မဏတာ-ဝေဒနာ ရမ္မဏံ၊ ဝေဒနာကိုအာရုံပြုသော
 စိတ္တံ၊ ဝိပဿနာစိတ်သည်။ ဥပ္ပဇ္ဇိတွာ၊ ဖြစ်၍။ ဘိဇ္ဇတိ၊ ပျက်၏။
 တံအာရမ္မဏံ၊ ထိုအာရုံဖြစ်သောဝေဒနာကို။ ပဋိသင်္ခါ ပဋိသင်္ခါ
 ယ ဇာနိတွာ-ခယတော ဝယတော ဒိသ္မာ၊ ကုန်သောသဘော
 ပျက်သောသဘောဟု ခြုံ၍။ တဿ စိတ္တဿ၊ ထိုခြုံသော ဝိပဿ
 နာစိတ်၏။ ဘင်္ဂံ၊ ပျက်သည်ကို။ အပရေန စိတ္တေန၊ တပါးသော
 ဝိပဿနာစိတ်ဖြင့်။ အနုပဿတိ၊ တဖန်ခြုံ၏။ "

သညာကိုအာရုံပြုသောဝိပဿနာစိတ်၊ ဖြစ်၍ပျက်၏။
 ထိုဝိပဿနာစိတ်ဖြင့်၊ အာရုံဖြစ်သောသညာကို၊ ကုန်သောသ
 ဘော ပျက်သောသဘောဟု ခြုံ၏။ ထိုခြုံသော ဝိပဿနာစိတ်
 ကို၊ တပါးသောဝိပဿနာစိတ်ဖြင့်၊ ကုန်သောသဘော ပျက်သော

သဘောဟု တဖန်ရှု၏။ တဖန်ရှုခြင်းကြောင့် အာရုံလည်း အထူးသဖြင့် ထင်၏။ ဉာဏ်လည်း အလေ့အလာတွင်၏။ သညာ ရမ္မဏတာ စိတ္တံ ဥပ္ပဇ္ဇိတ္တာ ဘိဇ္ဇတိ တံ အာရမ္မဏံ ပဋိသင်္ခါ တဿ စိတ္တဿ ဘင်္ဂံ အနုပဿတိ။

သညာ ရမ္မဏတာ သညာ ရမ္မဏံ သညာ ကို အာရုံပြုသော စိတ္တံ၊ ဝိပဿနာစိတ်သည်။ ဥပ္ပဇ္ဇိတ္တာ၊ ဖြစ်၍ ဘိဇ္ဇတိ၊ ပျက်၏။ တံ အာရမ္မဏံ၊ ထိုအာရုံဖြစ်သော သညာကို။ ပဋိသင်္ခါ ပဋိသင်္ခါ ယ ဇာနိတ္တာ ခယတော ဝယတော ဒိသ္မာ၊ ကုန်သော သဘောပျက်သော သဘောဟု ရှု၍။ တဿ စိတ္တဿ၊ ထိုရှုသော ဝိပဿနာစိတ်၏။ ဘင်္ဂံ၊ ပျက်သည်ကို။ အပရေနံ စိတ္တောနံ၊ တပါးသော ဝိပဿနာစိတ်ဖြင့်။ အနုပဿတိ၊ တဖန်ရှု၏။

သင်္ခါရကို အာရုံပြုသော ဝိပဿနာစိတ်ဖြစ်၍ ပျက်၏။ ထိုဝိပဿနာစိတ်ဖြင့် အာရုံဖြစ်သော သင်္ခါရကို ကုန်သော သဘောပျက်သော သဘောဟု ရှု၏။ ထိုရှုသော ဝိပဿနာစိတ်ကို တပါးသော ဝိပဿနာစိတ်ဖြင့် ကုန်သော သဘောပျက်သော သဘောဟု တဖန်ရှု၏။ တဖန်ရှုခြင်းကြောင့် အာရုံလည်း အထူးသဖြင့် ထင်၏။ ဉာဏ်လည်း အလေ့အလာတွင်၏။

သင်္ခါရ ရမ္မဏတာ စိတ္တံ ဥပ္ပဇ္ဇိတ္တာ ဘိဇ္ဇတိ တံ အာရမ္မဏံ ပဋိသင်္ခါ တဿ စိတ္တဿ ဘင်္ဂံ အနုပဿတိ။

သင်္ခါရ ရမ္မဏတာ သင်္ခါရ ရမ္မဏံ သင်္ခါရကို အာရုံပြုသော စိတ္တံ၊ ဝိပဿနာစိတ်သည်။ ဥပ္ပဇ္ဇိတ္တာ၊ ဖြစ်၍ ဘိဇ္ဇတိ၊ ပျက်၏။ တံ အာရမ္မဏံ၊ ထိုအာရုံဖြစ်သော သင်္ခါရကို။ ပဋိသင်္ခါ ပဋိသင်္ခါ ယ ဇာနိတ္တာ ခယတော ဝယတော ဒိသ္မာ၊ ကုန်သော သဘောပျက်သော သဘောဟု ရှု၍။ တဿ စိတ္တဿ၊ ထိုရှုသော ဝိပဿနာစိတ်၏။ ဘင်္ဂံ၊ ပျက်သည်ကို။ အပရေနံ စိတ္တောနံ၊ တပါးသော ဝိပဿနာစိတ်ဖြင့်။ အနုပဿတိ၊ တဖန်ရှု၏။

ဝိညာဏ်ကို အာရုံပြုသော ဝိပဿနာစိတ်ဖြစ်၍ ပျက်၏။ ထိုဝိပဿနာစိတ်ဖြင့် အာရုံဖြစ်သော ဝိညာဏ်ကို ကုန်သော သဘောပျက်သော သဘောဟု ရှု၏။ ထိုရှုသော ဝိပဿနာစိတ်ကို တပါးသော ဝိပဿနာစိတ်ဖြင့် ကုန်သော သဘောပျက်သော သဘောဟု တဖန်ရှု၏။ တဖန်ရှုခြင်းကြောင့် အာရုံလည်း အထူးသဖြင့် ထင်၏။ ဉာဏ်လည်း အလေ့အလာတွင်၏။

ဝိညာဏာ ရမ္မဏတာ စိတ္တံ ဥပ္ပဇ္ဇိတ္တာ ဘိဇ္ဇတိ တံ အာရမ္မဏံ ပဋိသင်္ခါ တဿ စိတ္တဿ ဘင်္ဂံ အနုပဿတိ။ ဝိညာဏာ ရမ္မဏတာ ဝိညာဏာ ရမ္မဏံ၊ ဝိညာဏ်ကို အာရုံပြုသော စိတ္တံ၊ ဝိပဿနာစိတ်သည်။ ဥပ္ပဇ္ဇိတ္တာ၊ ဖြစ်၍ ဘိဇ္ဇတိ၊ ပျက်၏။

ပျက်၏တံအာရမ္မဏံ၊ ထိုအာရုံဖြစ်သောဝိညာဏ်ကို၊ ပဋိသန္ဓေ
 သင်္ခါယ ဇာနိတ္တံ ဝယတော ဝယတော ဒိသ္မာ၊ ကုန်သောသဘော
 ပျက်သောသဘောဟု ခြုံ၍ တဿ ဝိတ္တံ သာ၊ ထိုခြုံသောဝိပဿနာ
 စိတ်၏ဘက်၊ ပျက်သည်ကို အပရေနံ စိတ္တေန၊ တပါးသောဝိပဿ
 နာစိတ်ဖြင့် အနုပဿတိ၊ တဖန်ရှု၏။

ဘင်္ဂဉာဏ်နှင့်ပြည့်စုံသော ယောဂီသည်၊ ကိုယ်မျှ-အမြဲအပြင်
 အစီအရင်၊ ဣရိယာပုထ်ထင်သောကာလ၊ ပရမာဏကုမ္ဘာ
 တလုံး ပမာဏ၊ တက္ခန္ဓာ၊ တလှုပ်လှုပ်၊ အဆုပ်အဆုပ်၊ အစပ်အစပ်
 အပျက်အပျက်၊ အဖိုင်းအဖိုင်း၊ လှုပ်ရှားတိုင်းကို အာရုံဖြင့်
 ဝိပဿနာစိတ်ဖြင့်၍ ပျက်၏ ထိုဝိပဿနာစိတ်ဖြင့်၊ အာရုံဖြစ်သော
 လှုပ်ရှားတိုင်းကို၊ ကုန်သောသဘော ပျက်သောသဘောဟု ခြုံ၍
 ထိုခြုံသောဝိပဿနာစိတ်ကို၊ တပါးသောဝိပဿနာစိတ်ဖြင့်၊ ကုန်
 သောသဘော ပျက်သောသဘောဟု၊ တဖန်ရှု၏၊ တဖန်ရှုခြင်းဖြင့်
 အာရုံလည်း အထူးသဖြင့်ထင်၏၊ ဉာဏ်လည်း အလေ့အလာတွင်၏။

ဘင်္ဂဉာဏ်နှင့်ပြည့်စုံသော ယောဂီသည်၊ နှိပ်မြှုပ်-အမြဲအပြင်
 အစီအရင်၊ အပြောအဆိုထင်သောကာလ၊ အက္ခရာတလုံးကျ
 တလုံးကျ၊ နှိပ်ကထွက်သောအသံကို အာရုံဖြင့် ဝိပဿနာစိတ်
 ဖြစ်၍ ပျက်၏ ထိုဝိပဿနာစိတ်ဖြင့်၊ အာရုံဖြစ်သော အသံကို၊ ကုန်
 သောသဘော ပျက်သောသဘောဟု ခြုံ၍၊ ထိုခြုံသောဝိပဿနာစိတ်
 ကို၊ တပါးသောဝိပဿနာစိတ်ဖြင့်၊ ကုန်သောသဘော ပျက်သောသ
 ဘောဟု၊ တဖန်ရှု၏၊ တဖန်ရှုခြင်းကြောင့်၊ အာရုံလည်း အထူးသဖြင့်
 ထင်၏၊ ဉာဏ်လည်း အလေ့အလာတွင်၏။ "

ဘင်္ဂဉာဏ်နှင့်ပြည့်စုံသော ယောဂီသည်၊ စိတ်မျှ-အမြဲအပြင်
 အစီအရင်၊ မြင်သောခဏ၊ ဇောကျသည်ဖြစ်အံ့၊ စက္ခုသမ္မဿကြော
 သူခသော မနဿထင်သော- သူခကို အာရုံဖြင့်သော၊ စက္ခုသမ္မဿ
 ကြောင့်၊ ဒုက္ခ ဒေါမနဿထင်သော- ဒုက္ခကို အာရုံဖြင့်သော၊ စက္ခု
 သမ္မဿကြောင့်၊ အဒုက္ခ မသူခထင်သော- ဥပေက္ခာကို အာရုံဖြင့်
 သော၊ စက္ခုသမ္မဿကြောင့်၊ သညာထင်သော- သညာကို အာ
 ရုံဖြင့်သော၊ စက္ခုသမ္မဿကြောင့်၊ စေတနာထင်သော- သင်္ခါရ
 ကို အာရုံဖြင့်သော၊ မျက်စိ-အဆင်းကြောင့် မြင်ခြင်းထင်သော
 စက္ခုဝိညာဏ်ကို အာရုံဖြင့်သော၊ ဝိပဿနာစိတ်ဖြင့်၍ ပျက်
 ၍၊ ထိုဝိပဿနာစိတ်ဖြင့်၊ အာရုံဖြစ်သော စက္ခုဝိညာဏ်ကို၊ ကုန်
 သောသဘော ပျက်သောသဘောဟု ခြုံ၍၊ ထိုခြုံသောဝိပဿနာ
 စိတ်ကို၊ တပါးသောဝိပဿနာစိတ်ဖြင့်၊ ကုန်သောသဘော ပျက်
 သောသဘောဟု၊ တဖန်ရှု၏၊ တဖန်ရှုခြင်းကြောင့်၊ အာရုံလည်း
 အထူးသဖြင့်ထင်၏၊ ဉာဏ်လည်း အလေ့အလာတွင်၏။ "

အာရုံ အထူးသဖြင့်ထင်ခြင်းကြောင့်၊ ဒိဋ္ဌဉာဏ်ဖြင့်လည်း၊
 တဖန်တဖန်ရှု၏။ ဉာဏ်အလေ့အလာတွင်ခြင်းကြောင့်၊ အနွယ်
 ဉာဏ်ဖြင့်လည်း၊ တဖန်တဖန်ရှု၏။ အဘယ်သို့ ဒိဋ္ဌဉာဏ်
 လည်း၊ တဖန်တဖန်ရှုသနည်း။ အဘယ်သို့ အနွယ်ဉာဏ်ဖြင့်
 ယူက်သောသဘောကို၊ အနိစ္စဟု၊ ဒိဋ္ဌဉာဏ်ဖြင့် တဖန်ရှု၏၊ နိစ္စဟု၊
 တဖန်မရှု။ အနိစ္စကို ဒုက္ခဟု၊ အနွယ်ဉာဏ်ဖြင့် တဖန်ရှု၏၊ သုခ
 ဟု-တဖန်မရှု။ ဒုက္ခကို အနတ္တဟု၊ အနွယ်ဉာဏ်ဖြင့် တဖန်ရှု၏၊
 အတ္တဟု-တဖန်မရှု။ "အနိစ္စဒုက္ခ၊ အနတ္တဒ္ဓါ၊ ဒိဋ္ဌဉာဏ်ဖြင့်
 ညှိးငွေ့၏၊ မနှစ်သက်။" အနိစ္စ၊ ဒုက္ခ၊ အနတ္တဒ္ဓါ၊ အနွယ်ဉာဏ်ဖြင့်
 တပ်မက်ကင်း၏၊ မတပ်မက်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တဒ္ဓါ၊ သုခအ
 သစ်အသစ်ဖြစ်ခြင်းငှါထိုက်သော အနုသယ-ပရိယုဋ္ဌာန်-သမု
 ဒယကို၊ ဒိဋ္ဌဉာဏ်ဖြင့် ခြုတ်စေ၏၊ မဖြစ်စေ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ
 ဒ္ဓါ၊ နောင်အသစ်အသစ်ဖြစ်ခြင်းငှါထိုက်သော အနုသယ-ပရိယု
 ဋ္ဌာန်-ကိုလေသာ အာဒိနကို၊ အနွယ်ဉာဏ်ဖြင့် တဖန်တဖန်စွန့်၏
 အသစ်အသစ်လျှာ၊ ဘဝမယူ။ "

အနုပဿတီတိ ကထံ အနုပဿတီ။ "အနိစ္စတော အနု
 ပဿတိ နော နိစ္စတော၊ ဒုက္ခတော အနုပဿတိ နော သုခတော၊
 အနတ္တတော အနုပဿတိ နော အတ္တတော၊ နိဗ္ဗိန္ဒတိ နော နန္ဒတိ၊
 ဝိရုဇ္ဈတိ နော ရုဇ္ဈတိ၊ နိရောဓေတိ နော သမုဒေတိ၊ ပဋိနိဿန္တတိ
 နော အာဒိယတိ။ "

အနုပဿတီတိ၊ တဖန်ရှု၏ဟူသည်။ ကထံ၊ အဘယ်သို့လျှင်။
 အနုပဿတိ၊ တဖန်ရှုသနည်း။ အနိစ္စတော၊ မဖြေဟု။ အနုပဿတိ၊
 တဖန်ရှု၏၊ နိစ္စတော၊ မြေသဟု။ နော အနုပဿတိ၊ တဖန်မရှု။ ဒုက္ခ
 တော၊ ဆင်းရဲဟု။ အနုပဿတိ၊ တဖန်ရှု၏၊ သုခတော၊ ချမ်းသာသ
 ဟု။ နော အနုပဿတိ၊ တဖန်မရှု။ အနတ္တတော၊ အစိုးမရဟု။ အနု
 ပဿတိ၊ တဖန်ရှု၏၊ အတ္တတော၊ အစိုးရသဟု။ နော အနုပဿတိ၊
 တဖန်မရှု။ နိဗ္ဗိန္ဒတိ၊ ညှိးငွေ့၏။ နော နန္ဒတိ၊ မနှစ်သက်။ ဝိရုဇ္ဈတိ၊
 တပ်မက်ကင်း၏။ နော ရုဇ္ဈတိ၊ မတပ်မက်။ နိရောဓေတိ၊ ခြုတ်စေ
 တိ။ နော သမုဒေတိ၊ မဖြစ်စေ။ ပဋိနိဿန္တတိ၊ တဖန်တဖန်စွန့်၏။
 နော အာဒိယတိ၊ အသစ်အသစ်လျှာ၊ ဘဝမယူ။ "

ရုပ်နာမ်ခန္ဓာ-သင်္ခါရအပေါင်းမည်သည်ကား။ ဖြစ်သော
 သဘောလည်းရှိ၏၊ ယူက်သောသဘောလည်းရှိ၏၊ ထိုဖြစ်သော
 သဘော ယူက်သောသဘောသည်အားလည်း၊ အနိစ္စလက္ခဏာပင်
 မည်သောလည်း၊ ဖြစ်သောခဏ၊ ရှေးအကြောင်းနှင့်ယခုအကျိုး
 ပေါင်းဆုံကြ၏။ ယခုအကြောင်းနှင့်နောင်အကျိုး ပေါင်းဆုံကြ၏။

ပျက်သော၁၈၈၊ ရှေးအကြောင်းနှင့်ယခုအကျိုး မပေါင်းသော

ကြော။ ယခုအကြောင်းနှင့်နောင်အကျိုး မပေါင်းဆုံကြ၊ အကြောင်း

လည်း၊ ခြွင်း၊ အကျိုးလည်း၊ ခြွင်း၊ အကျိုးပျက်၊ အကျိုးပျက်

၁၈၈၊ ဖြစ်သောသဘောကို အနိစ္စဟူ၍၊ ရှုသော်လည်း၊ ဖြစ်သော

သဘော အကျိုး၏ ရှေးကအကြောင်းနှင့်လည်း၊ မကင်း၊ နောင်အကျိုး

ကလည်း၊ အကြောင်းရှိခြင်းကြောင့်၊ အနိစ္စအနုပဿနာ၊ ဘာဝနာဖြင့်

ခြင်းသို့မရောက်။ ဘက်ဉာဏ်အလို၊ ဝိပဿနာစိတ်၊ ကိလေသာဗြဟ္မ

လွတ်၊ ဝင်နှင့်စပ်၏။ ပျက်သော၁၈၈၊ ပျက်သောသဘောကို အ

နိစ္စဟူ၍၊ ရှု၍၊ ရှုသော်လည်း၊ ပျက်သောသဘော အကျိုး၏ ရှေးကအ

ကြောင်းနှင့်လည်း၊ ကင်း၊ နောင်အကျိုးကလည်း၊ အကြောင်းမရှိခြင်း

ကြောင့်၊ အနိစ္စအနုပဿနာ-ဘာဝနာဖြင့် ဆုံးခြင်းသို့ ရောက်၏။

ဘက်ဉာဏ်အလို၊ ဝိပဿနာစိတ်၊ ကိလေသာဗြဟ္မလွတ်၏ဝင်နှင့်

စပ်။ ကျိန်ဗျာန်ရုပ်အာနိသင်ကို၊ ထင်မြင်ချက်ဖြင့်၊ ရုပ်နာမ်ခန္ဓာ

သင်္ခါရတို့၏ ဘက်ကွဲကွဲ အပေါင်း၊ အကြောင်းလည်း၊ ခြွင်း၊ အကျိုး

လည်း၊ ခြွင်း၊ အကျိုးပျက်၊ ဉာဏ်အားထင်အောင်-ရှေးက

လက ရှု၍၊ တခုတခု၊ အခုအခုဖြစ်သော ရုပ်အစဉ်နာမ်အစဉ်

သင်္ခါရ၏ ပျက်သောသဘောကို၊ ပျက်သဟု-ပျက်သဟု၊ ရှုလေ

တွင်တွင်၊ တံင်ကိုဖြင့်သောထို ယောဂီသည်၊ သင်္ခါရအပေါင်းကို

အနိစ္စဟု၊ ဒိဋ္ဌဉာဏ်ဖြင့် တပန်ရှု၏၊ နိစ္စဟု-တပန်မရှု။ အနိစ္စ

၏ဒုက္ခစင်စစ်၊ မှန်သည်၏အဖြစ်ကြောင့်၊ အနိစ္စကို-ဒုက္ခဟု

အနုပဿနာဖြင့် တပန်ရှု၏။ သုခဟု-တပန်မရှု။ ဒုက္ခ၏-အနိစ္စ

စင်စစ်၊ မှန်သည်၏အဖြစ်ကြောင့်၊ ဒုက္ခကို-အနုပဿနာဖြင့်

ဉာဏ်ဖြင့် တပန်ရှု၏။ အတ္တဟု-တပန်မရှု။

တတ္ထ ယသ္မာ ဘင်္ဂေါနာမ အနိစ္စတာယ ပရမာဏေင်္ဂါ။ တတ္ထ
သော ဘင်္ဂါနုပဿနော ယောဂါဝစရော သဗ္ဗံ သင်္ခါရဂတံ အနိစ္စ
တော အနုပဿတိ နေအနိစ္စတော၊ တတော အနိစ္စဿ ဒုက္ခတ္တာ
ဒုက္ခဿ အနတ္တတာ တဒေဝ ဒုက္ခတော အနုပဿတိ နေသုခတော
အနတ္တ တော အနုပဿတိ နေအတ္တတော။

တတ္ထ ဝစနေ၊ ထိုစကားရပ်၌။ ယသ္မာ၊ အကြောင့်ကြောင့်။ ဘင်္ဂေါ
နာမ၊ ဘင်္ဂါမည်သည်ကား။ အနိစ္စတာယ၊ အနိစ္စ၏အဖြစ်ကြောင့်
ပရမာဏေင်္ဂါ၊ နောက်အစွန်းတည်း။ တတ္ထ၊ ထိုကြောင့်။ ဘင်္ဂါနု
ပဿနော၊ ပျက်သဟု ရှုသော။ သော ယောဂါဝစရော၊ ထိုယော
ဂီသည်။ သဗ္ဗံ၊ အလုံးစုံသော။ သင်္ခါရဂတံ၊ သင်္ခါရအပေါင်းကို။ အ
နိစ္စတော၊ အနိစ္စဟု။ အနုပဿတိ၊ တပန်ရှု၏။ နိစ္စတော၊ နိစ္စဟု။
နေသုခဿ၊ အနိစ္စဿ၊ အနိစ္စ၏။ တတော၊ ဒုက္ခတော။
ထိုဒုက္ခ၏အဖြစ်ကြောင့်။ တဒေဝ အနိစ္စ၊ ထိုအနိစ္စကိုသာလျှင်။

ဒုက္ခတော၊ ဒုက္ခဟု။ အနုပဿတိ၊ တပနိဂ္ဂါ။ သုခတော၊ သုခဟု။
နော အနုပဿတိ၊ တပနိမဂ္ဂါ။ ဒုက္ခဿ၊ ဒုက္ခါ။ တတော၊ အနုတ္တတော၊
ထိုအနုတ္တါ အာဖြစ်ကြောင့်။ တဒေဝဒုက္ခံ၊ ထိုဒုက္ခကိုသာ ရှု၍။ အ
နုတ္တတော၊ အနုတ္တဟု။ အနုပဿတိ၊ တပနိဂ္ဂါ။ အတ္တတော၊ အတ္တ
ဟု။ နော အနုပဿတိ၊ တပနိမဂ္ဂါ။

သင်္ခါရအပေါင်း မည်သည့်ကား၊ အနိစ္စသာတည်း၊ ဒုက္ခဿ
တည်း၊ အနုတ္တဿတည်း၊ ထိုအနိစ္စ၊ ဒုက္ခ၊ အနုတ္တ ဖြစ်သော သင်္ခါရ
အပေါင်းကို- မနှစ်သက်အပ်၊ အကြင်အနိစ္စ ဒုက္ခ အနုတ္တဖြစ်သော
သင်္ခါရအပေါင်းကို- မနှစ်သက်အပ်။ ထိုမနှစ်သက်အပ်သော- အ
နိစ္စ ဒုက္ခ အနုတ္တ သင်္ခါရအပေါင်း၌- မတပ်မက်အပ်၊ ထိုကြောင့်ပျက်
သဟု- ပျက်သဟု၊ ရှုလေ့တွင်တွင်၊ ဘင်ကိုဖြင့်သော ဉာဏ်နောက်
သို့ အစဉ်လိုက်သဖြင့်၊ ထင်သော သင်္ခါရ အပေါင်း၌၊ ဒိဋ္ဌဉာဏ်ဖြင့်
ဦးငွေ့၏ မနှစ်သက်။ အနုပဿတိဖြင့် တပ်မက်ကင်း၏ မတပ်
မက်။

ယသ္မာပနယံ အနိစ္စံ ဒုက္ခမနတ္တာ၊ န တံ အဘိနန္ဒိတဗ္ဗံ၊ ယဉ္စ အ
နဘိနန္ဒိတဗ္ဗံ၊ န တတ္ထ ရုဇ္ဈိတဗ္ဗံ၊ တသ္မာ ဧတသ္မိံ ဘင်္ဂါနုပဿနာ နုဿ
ရေန ဒိဋ္ဌေ သင်္ခါရဂတေ နိဗ္ဗိန္ဒတိ နော နန္ဒတိ ဝိရုဇ္ဈတိ နော ရုဇ္ဈတိ။

ယသ္မာပန၊ အကြင်ကြောင့်ကား။ ယံ သင်္ခါရဂတံ၊ အကြင်သင်္ခါရအ
ပေါင်းသည်။ အနိစ္စံ၊ အနိစ္စတည်း။ ဒုက္ခံ၊ ဒုက္ခတည်း။ အနုတ္တာ၊ အနုတ္တတည်း။
တံ သင်္ခါရဂတံ၊ ထိုအနိစ္စ ဒုက္ခ အနုတ္တဖြစ်သော သင်္ခါရအပေါင်းကို။ န
အဘိနန္ဒိတဗ္ဗံ၊ မနှစ်သက်အပ်။ ယဉ္စ သင်္ခါရဂတံ၊ အကြင်အနိစ္စ ဒုက္ခ
အနုတ္တ ဖြစ်သော သင်္ခါရအပေါင်းကို။ အနဘိနန္ဒိတဗ္ဗံ၊ မနှစ်သက်အပ်။
တတ္ထ သင်္ခါရဂတေ၊ ထိုမနှစ်သက်အပ်သော အနိစ္စ ဒုက္ခ အနုတ္တ သင်္ခါ
ရအပေါင်း၌။ န ရုဇ္ဈိတဗ္ဗံ၊ မတပ်မက်အပ်။ တသ္မာ၊ ထိုကြောင့်။
ဘင်္ဂါနုပဿနာ နုဿ ရေန၊ ဘင်္ဂါဉာဏ်နောက်သို့ အစဉ်လိုက်သ
ဖြင့်။ ဒိဋ္ဌေ၊ ထင်သော။ ဧတသ္မိံ သင်္ခါရဂတေ၊ ထိုသင်္ခါရအပေါင်း၌။
နိဗ္ဗိန္ဒတိ၊ ဦးငွေ့၏။ နော နန္ဒတိ၊ မနှစ်သက်။ ဝိရုဇ္ဈတိ၊ တပ်မက်ကင်း
၏။ နော ရုဇ္ဈတိ၊ မတပ်မက်။

ဤသို့ နှစ်သက်ခြင်းလည်းကင်းသော၊ ဤသို့ တပ်မက်ခြင်း
လည်းကင်းသော ထိုယောဂီသည်၊ ပျက်သောခဏ၊ ပျက်သဟု- ရှု
သဖြင့်၊ ထင်သော ဘင်္ဂါဉာဏ်- သင်္ခါရအပေါင်း၌၊ ယခုအဘစ်အ
သစ် ဖြစ်ခြင်းငှါ ထိုက်သော- အနုပဿ- ပရိယုဋ္ဌာန် ရာဂကို၊ ဒိဋ္ဌ
ဉာဏ်ဖြင့် ခြုတ်စေ၏ မဖြစ်စေ၊ ဖြစ်အောင်မပြု။ (တနည်း။)
ဤသို့ တပ်မက်ခြင်းလည်းကင်းသော၊ ဤသို့ နှစ်သက်ခြင်း
လည်းကင်းသော ထိုယောဂီသည်၊ အကြင်အခြင်းဖြင့် သင်္ခါရ
အပေါင်းကို ဒိဋ္ဌဉာဏ်ဖြင့်ဖြင့်၏ ထိုဒိဋ္ဌဉာဏ်ဖြင့်သော အခြင်း

ဖြင့် မမြင်သော်လည်း၊ ပျက်သောခဏ၊ ပျက်သဟု ရှုသဖြင့်
 သောဘက် ကွဏ၊ ထိုသင်္ခါရအပေါင်း၌၊ ယခုအသစ်အသစ်ဖြင့်
 ခြင်းငြိုထိုက်သော အနုသယ-ပရိယုဋ္ဌာန် ရာဂကို၊ အနွယ်ဉာဏ
 ဖြင့် ခြုတ်စေ၏။ မဖြစ်စေ။ ထိုရာဂ၏ ခြုတ်သောသဘောကို
 လျှင်မြင်၏။ ဖြစ်သောသဘောကို မမြင်။ ဤသို့ အစဉ်သဖြင့်
 ကျင့်သောထိုယောဂီသည်၊ ပျက်သောခဏ၊ ပျက်သဟု ရှုသ
 ဖြင့် ထင်သောဘက် ကွဏ၊ သင်္ခါရအပေါင်း၌၊ နောင်အသစ်အ
 သစ်ဖြင့် ခြင်းငြိုထိုက်သော အနုသယ-ပရိယုဋ္ဌာန် ကိလေသာ
 အာဒါနကို၊ အနွယ်ဉာဏဖြင့်၊ တဖန်တဖန် စွန့် ၍ အသစ်အသစ်
 လျှာဘဝမယူ။

သောဇေံ အရုဇ္ဈန္ဒော လောကီကေနဝတာဝ ဉာဏေန ဣ
 ဂံ နိရောဓေတိ နောသမုဒေတိ သမုဒယံ န ကရောတိတိ အတ္ထေ
 အထဝါ သောဇေံ ဝိရတ္တော ယထာ ဒိဋ္ဌိ သင်္ခါရဂတံ တထာ အ
 ဋ္ဌိပိ အနွယ် ဉာဏဝသေန နိရောဓေတိ နောသမုဒေတိ နိရော
 ဓမေဝ မနသိ ကရောတိ နိရောဓမေဝသာ ပဿတိ နောသမု
 ဒယန္တိ အတ္ထော၊ သောဇေံ ပဋိပ္ပန္ဓော ပဋိနိဿဇ္ဇတိ နောအာဒိ
 ယတိ။

သော၊ ထိုယောဂီသည်။ ဇေံ၊ ဤသို့။ အရုဇ္ဈန္ဒော၊ တပ်မက်
 ခြင်း ကင်းသည်ဖြစ်၍၊ လောကီကေနဝတာဝ ဉာဏေန၊ လော
 ကီဉာဏ်ဖြင့်သာလျှင်။ ရာဂံ၊ ရာဂကို။ နိရောဓေတိ၊ ခြုတ်စေ
 ၍။ နောသမုဒေတိ၊ မဖြစ်စေ။ သမုဒယံ၊ ဖြစ်အောင်။ န ကရောတိ
 မပြု။ ဣတိ အယံ အတ္ထော၊ ဤကား သိအပ်သောသဘော။ အထ
 ဝါ၊ တနည်း။ သော၊ ထိုယောဂီသည်။ ဇေံ၊ ဤသို့။ ဝိရတ္တော၊ တ
 မက်ခြင်း ကင်းသည်ဖြစ်၍။ ယထာ၊ အကြင်အခြင်းဖြင့်။ သင်္ခါရ
 ဂတံ၊ သင်္ခါရအပေါင်းကို။ ဒိဋ္ဌိ၊ မြင်အပ်၏။ တထာ၊ ထိုမြင်သော
 အခြင်းဖြင့်။ အနိဋ္ဌမ္ပိ၊ မမြင်သော်လည်း။ အနွယ်ဉာဏဝသေန
 အနွယ်ဉာဏ်ဖြင့်။ ရာဂံ၊ ရာဂကို။ နိရောဓေတိ၊ ခြုတ်စေ၏။
 နောသမုဒေတိ၊ မဖြစ်စေ။ နိရောဓမေဝ၊ ခြုတ်သည်ကိုသာလျှင်
 မနသိ ကရောတိ၊ နှလုံးသွင်း ၍ အဿ ရာဂဿ၊ ထိုရာဂ၏
 နိရောဓမေဝ၊ ခြုတ်သည်ကိုသာလျှင်။ ပဿတိ၊ မြင်၏။ သမု
 ဒယံ၊ ဖြစ်သည်ကို။ နောပဿတိ၊ မမြင်။ ဣတိ အယံ အတ္ထော၊ ဤ
 ကား သိအပ်သောသဘော။ သော၊ ထိုယောဂီသည်။ ဇေံ၊ ဤသို့။
 ပဋိပ္ပန္ဓော၊ အစဉ်သဖြင့် ကျင့်သည်ရှိသော်။ ပဋိနိဿဇ္ဇတိ၊ တ
 ဖန်တဖန်စွန့် ၍။ နောအာဒိယတိ၊ အသစ်အသစ်လျှာဘဝမယူ။
 အာဘယံသို့ အနွယ်ဉာဏ်ဖြင့်လည်း၊ တဖန်တဖန်စွန့်သ
 နည်း။ အာဘယံသို့ အနွယ်ဉာဏ်ဖြင့်လည်း၊ အသစ်အသစ်လျှာ

ဘဝမယူသနည်း။ "ပင်္ဂိုလ်သဂ္ဂမဉ်သဉ်ကား၂-ပါး။ ပင်္ဂိုလ်
 ဂ-ပင်္ဂိုလ်သဂ္ဂလည်းတပါး။ ပက္ခန္ဓာန-ပင်္ဂိုလ်သဂ္ဂလည်းတပါး။ ထို-
 ၂-ပါးတို့တွင်အနိစ္စာ နှစ်ပဿနာ၊ ဒုက္ခာ နှစ်ပဿနာ၊ အနတ္တာ နှစ်ပဿ
 နာ၊ နိဗ္ဗိဒါ နှစ်ပဿနာ၊ ဝိရာဂါ နှစ်ပဿနာ၊ နိရောဓာ နှစ်ပဿနာ၊ ပင်္ဂို
 လ်သဂ္ဂါ နှစ်ပဿနာ၊ ၇-ပါးသဉ်။ ပျက်သောခဏ၊ ပျက်သဟု-ရှု
 သဖြင့်၊ ထင်သောဘက်ကွဏ၊ သင်္ခါရအပေါင်း၌၊ နောင်အသစ်
 အသစ်ဖြစ်ခြင်းငှါထိုက်သော အနုသယ မဂ်ယုဂ္ဂာန် ကိလေသာ
 ကို၊ နေဝိညာဏ်ယုဂ္ဂသောခန္ဓာနှင့်တကွစွန့်ခြင်းကြောင့်ပင်
 စွာဂ-ပင်္ဂိုလ်သဂ္ဂလည်းမည်၏။ အနိစ္စာ နှစ်ပဿနာ၊ ဒုက္ခာ နှစ်ပဿ
 နာ၊ အနတ္တာ နှစ်ပဿနာ၊ နိဗ္ဗိဒါ နှစ်ပဿနာ၊ ဝိရာဂါ နှစ်ပဿနာ၊ နိ
 ရောဓာ နှစ်ပဿနာ၊ ပင်္ဂိုလ်သဂ္ဂါ နှစ်ပဿနာ၊ ၇-ပါးသဉ်။ ပျက်
 သောခဏ၊ ပျက်သဟု-ရှုသဖြင့်၊ ထင်သောဘက်ကွဏ၊ သင်္ခါ
 ရအပေါင်း၌၊ ရှေးအကြောင်းနှင့်ယခုအကျိုးလည်းပေါင်း
 ဆုံခွင့်မရ။ ယခုအကြောင်းနှင့် နောင်အကျိုးလည်းပေါင်းဆုံ
 ခွင့်မရ။ အကြောင်းလည်းခြုတ်၊ အကျိုးလည်းခြုတ်၊ အနုပ္ပါ
 ဒနိရောဓ။ ပျက်သောခဏ၊ ပျက်သဟု-ရှုသဖြင့်၊ ထင်သော
 ဘက်ကွဏ၊ သင်္ခါရအပေါင်း၌၊ နောင်အသစ်အသစ်ဖြစ်ခြင်း
 ငှါထိုက်သော အကျိုး၏၊ နောင်အသစ်အသစ်အကျိုးမဖြစ်က
 ဘဝနိရောဓဟု၊ ထိုအနုပဿနာ-၇-ပါးတို့၏ညွတ်ခြင်း၊ ကိုင်း
 ခြင်း၊ ရှိုင်းခြင်း၊ ခွဲလုံးထွင်းခြင်းဖြင့်၊ နိဗ္ဗာန်သို့ ပြေးဝင်ခြင်း
 ကြောင့်၊ ပက္ခန္ဓာန-ပင်္ဂိုလ်သဂ္ဂလည်းမည်၏။ "ထိုကြောင့်
 နောင်အသစ်အသစ်ဖြစ်သော အလိုအားဖြင့်၊ အနုသယ-ပင်္ဂိုယု
 ဂ္ဂာန် ကိလေသာကိုလည်းမယူ။ နောင်အသစ်အသစ်ဖြစ်ခြင်းငှါ
 ထိုက်သော အကျိုးကို၊ အပြစ်ဟု မရှုသော အလိုအားဖြင့်၊ နောင်
 အသစ်အသစ်ဖြစ်သော ^{အကျိုး}ဘဝ၊ သင်္ခါရအာရုံကိုလည်းမယူ။ ဤသို့
 အနုယဉာဏ်ဖြင့်လည်းတဖန်တဖန်စွန့်၏။ ဤသို့အနုယဉာဏ်
 ဖြင့်လည်းအသစ်အသစ်လူ့ဘဝမယူ။ "

ကို-ပုတ္တံဟောတိ။ "အယဉ္ဇိ အနိစ္စာဒိ အနုပဿနာ သန္တိ
 ခန္ဓာဘိ သင်္ခါရေဟိ ကိလေသာနိ ပင်္ဂိုလ်သဂ္ဂတော သင်္ခါရဒေါသ
 ဒဿနေနစ တဗ္ဗိပင်္ဂိုတေ နိဗ္ဗာနေစ တံနိဗ္ဗိတယ ပက္ခန္ဓာနတော
 ပင်္ဂိုစွာဂ ပင်္ဂိုလ်သဂ္ဂေါစေဝ ပက္ခန္ဓာန ပင်္ဂိုလ်သဂ္ဂေါစာတိပုတ္တံ။
 တဿ တာယ သန္တန္တိဂတော ဘိက္ခုယထာပုတ္တံနိယေန နိဗ္ဗိတံနိ
 ဝသေန။ ကိလေသေန အာဒိယတိ နအဒေါသ ဒဿိတာဝသေန
 သင်္ခါရေ ဝေဇ္ဇိကံ၊ တေန-ပုတ္တံ ပင်္ဂိုလ်သဂ္ဂတိ နောအာဒိယတိတိ။
 ကိ၊ အဘာပင်္ဂို။ ပုတ္တံ၊ သိုအာပင်္ဂို။ ဟောတိ၊ ဖြစ်သနည်း။
 အယဉ္ဇိ အနိစ္စာဒိ အနုပဿနာ၊ အနိစ္စ အစရှိသော ဤအနုပဿနာ

၇-ပါးကို။ သန္တာဘိသင်္ခါရေဟိ၊ ဇောဝိညာဏ်ယျဉ်သောသန္တာရေ
 နှင့်။ သန္တိ၊ တက္ခ။ ကိလေသာနံ၊ ကိလေသာတို့ကို။ ပရိစ္ဆာဒနတော
 စိနံ၊ ခြင်းကြောင့်။ ပရိစ္ဆာဂပဋိနိဿဂေါစေတိ၊ ပရိစ္ဆာဂ ပဋိ
 နိဿဂ ဟူ၍လည်း။ ဝုစ္ဆတိ၊ ဆိုအပ်၏။ အယဉ္ဇိ အနိစ္စာဒိ အနု
 ပဿနာ၊ အနိစ္စ အစရှိသော ဣအနုပဿနာ-၇-ပါးကို။ သင်္ခတ
 ဒေါသဒဿနေနံစ၊ ဥပါဒ်-ဋီ-ဘင်၊ သင်္ခတ၏ အပြစ်ကိုဖြင့်
 ဖြင့်လည်းကောင်း။ တဗ္ဗိပရိတော၊ ထိုဥပါဒ်-ဋီ-ဘင်၊ သင်္ခတ၏
 အပြစ်မြကင်းသော။ နိဗ္ဗာနေ၊ နိဗ္ဗာန်၌။ တံနိဗ္ဗိတာယစ၊ ထိုအနု
 ပဿနာ-၇-ပါးတို့၏ ညွတ်သည် အပြစ်ဖြင့်လည်းကောင်း
 မက္ခန္ဓနတော၊ ပြေးဝင်ခြင်းကြောင့်။ ပက္ခန္ဓန ပဋိနိဿဂေါစ
 တိ၊ ပက္ခန္ဓန ပဋိနိဿဂဟူ၍လည်း။ ဝုစ္ဆတိ၊ ဆိုအပ်၏။ တသ္မာ
 ထိုကြောင့်။ တာယ၊ ထိုအနုပဿနာ-၇-ပါးနှင့်။ သဗ္ဗန္တာဂတော
 ပြည့်စုံသော။ ဘိက္ခုသံသရာဇော၊ ရေး၊ ဘေးဟုရှုလေ့ရှိသော
 သော၊ ထိုယောဂီသည်။ ယထာဝုတ္တောန နယေနံ၊ အကြင်အကြင်
 ဆိုအပ်ပြီးသောနည်းဖြင့်။ နိဗ္ဗတ္တနံ ဝသေနံ၊ အသစ်အသစ်ဖြစ်
 သောအလိုအားဖြင့်။ ကိလေသော၊ ကိလေသာတို့ကို။ နအာဒိ
 ယတိ၊ မယူ။ အဒေါသဒသိတာ ဝသေနံ၊ အပြစ်ဟူ၍သောအ
 လိုအားဖြင့်။ သင်္ခတာ ရမ္မဏံ၊ သင်္ခတအာရုံကို။ နအာဒိယတိ
 မယူ။ စောနံ၊ ထိုကြောင့်။ ပဋိနိဿဂ္ဇတိ၊ တပန်တပန် စွန့်၏။
 နောအာဒိယတိ၊ အသစ်အသစ်လျှာဝမယူ။ ဣတိ ဣဒံစနံ၊
 ဣစကားကို။ ဝုစ္ဆတိ၊ ဆိုအပ်၏။

ပယ်ပုံ၊ စွန့်ပုံကား။ ။ အနိစ္စတော အနုပဿန္တော နိစ္စ
 သညံ ပရဟတိ၊ ဒုက္ခတော အနုပဿန္တော သုခသညံ၊ အနိစ္စ
 တော အနုပဿန္တော အတ္တသညံ၊ နိဗ္ဗိန္ဒန္တော နန္ဒိ၊ ဝိရုဇ္ဇန္တော
 ရာဂံ၊ နိရောဓေန္တော သမုဒယံ၊ ပဋိနိဿဂ္ဇန္တော အာဒိနံ ပရ
 ဟတိ။ ။

အနိစ္စတော၊ အနိစ္စဟု။ အနုပဿန္တော၊ ရှုသည်ရှိသော်။
 နိစ္စသညံ၊ နိစ္စသည်။ ကိလေသာကို။ ပရဟတိ၊ ပယ်စွန့်၏။ ဒုက္ခ
 တော၊ ဒုက္ခဟု။ အနုပဿန္တော၊ ရှုသည်ရှိသော်။ သုခသညံ၊
 သုခသည်။ ကိလေသာကို။ ပရဟတိ၊ ပယ်စွန့်၏။ အနိစ္စ
 တော၊ အနိစ္စဟု။ အနုပဿန္တော၊ ရှုသည်ရှိသော်။ အတ္တသညံ၊
 အတ္တသည်။ ကိလေသာကို။ ပရဟတိ၊ ပယ်စွန့်၏။ နိဗ္ဗိန္ဒန္တော
 ညီးငွေ့သည်ရှိသော်။ နန္ဒိ၊ နန္ဒိရာဂ တဏှာကို။ ပရဟတိ၊ ပယ်
 စွန့်၏။ ဝိရုဇ္ဇန္တော၊ တပမက်ကင်းသည်ရှိသော်။ ရာဂံ၊ ရာဂကို
 ပရဟတိ၊ ပယ်စွန့်၏။ နိရောဓေန္တော၊ ခြုတ်စေသည်ရှိသော်။
 သမုဒယံ၊ ဖြစ်ခြင်းကို။ ပရဟတိ၊ ပယ်စွန့်၏။ ပဋိနိဿဂ္ဇန္တော

တဖန်တဖန်စွန့်သည့်ဂြိုဟေဝ်။ အာဒါနံ၊ အသစ်အသစ်လျှ၊
 ဘဝယူကို။ ပဇ္ဇတတိ၊ ပယ်စွန့်၏။
 ကျအနုပဿနာ-၇-ပါးနှင့်ပြည့်စုံသောဘက်ဉာဏ်၏လက္ခ
 ကာကား-၂-ပါး။ အာဂုံကိုပျက်သဟု-ဂြုသောဉာဏ်လည်းတ
 ပါး။ ဂြုသောစိတ်ကိုပျက်သဟု-တဖန်ဂြုသောဉာဏ်လည်းတ
 ပါး။ ထို-၂-ပါးတို့တွင်အာဂုံကိုကုန်သောသဘောပျက်သော
 သဘောဟု-ဂြုခြင်းသည်၊ ဘက်ဉာဏ်မည်၏။ ဂြုသောစိတ်
 ကို-ကုန်သောသဘောပျက်သောသဘောဟု-တဖန်ဂြုခြင်း
 သည်၊ ဝိပဿနာဉာဏ်မည်၏။

တေနဝုစ္စတိ အာဂုဗ္ဗကပဋိသင်္ခါဘင်္ဂါနုပဿနေပညာဝိပဿ
 နေဉာဏန္တိ။

တေန၊ ထိုကြောင့်။ အာဂုဗ္ဗကပဋိသင်္ခါ- အာဂုဗ္ဗကပဋိ
 သင်္ခါယ ဇာနိတွာ ခယတော ဝယတော ဒိဗ္ဗာ၊ အာဂုံကိုကုန်
 သောသဘောပျက်သောသဘောဟု-ဂြုလျှ။ ဘင်္ဂါနုပဿနေ
 ပညာ၊ ဂြုသောစိတ်ကိုကုန်သောသဘောပျက်သောသဘော
 ဟု-တဖန်ဂြုသောပညာသည်၊ ဝိပဿနေဉာဏ်၊ ဝိပဿနာ
 ဉာဏ်မည်၏။ ကုတိ၊ ကျသို့။ ဝုစ္စတိ၊ ဆိုအပ်၏။

ကုသလောတိ သုအနုပဿနာ သု၊ စတသော စဝိပဿနာ သု။
 တယော ဥပဋ္ဌာနေ ကုသလတာ၊ နာနာဒိဋ္ဌိ သုနုကမ္မတိ။ ။

တိ သုအနုပဿနာ သု၊ အနုပဿနာ-၃-ပါးတို့၌၊ ကုသလော၊
 လိမ္မာသော။ စတသော စဝိပဿနာ သု၊ ဝိပဿနာ-၄-ပါးတို့၌၊
 ကုသလော၊ လိမ္မာသော။ သော၊ ထိုယောဂီသည်၊ တယော ဥပဋ္ဌာ
 နေဥပဋ္ဌာန်-၃-ပါး၌။ ကုသလတာ၊ လိမ္မာသည်၏အဖြစ်ကြောင့်၊
 နာနာဒိဋ္ဌိ သု၊ အထူးထူးသောဒိဋ္ဌိတို့၌။ နုကမ္မတိ၊ မတုန်လှပါ။

အဘယံ သုသည်၊ အနုပဿနာ-၃-ပါးတို့၌ လိမ္မာသော သု။
 မည်သနည်း။ ။ အနုပဿနာ-၃-ပါးဟုသော်ကား၊ အနိစ္စာနုပဿ

နာတပါး၊ ဒုက္ခာနုပဿနာတပါး၊ အနုတ္တာနုပဿနာတပါး။ ထို-၃-ပါး
 တို့တွင်ပျက်သောခဏ၊ သင်္ခါရ၏ပျက်သောသဘောကို၊ အနိစ္စဟု
 ဂြုခြင်းသည်။ အနိစ္စာနုပဿနာမည်၏။ ပျက်သောခဏ၊ သင်္ခါရ၏ပျက်
 သောသဘောကို၊ ဒုက္ခ-ဟု ဂြုခြင်းသည်။ ဒုက္ခာနုပဿနာမည်၏။
 ပျက်သောခဏ၊ သင်္ခါရ၏ပျက်သောသဘောကို၊ အနုတ္တဟု ဂြုခြင်း
 သည်။ အနုတ္တာနုပဿနာမည်၏။ ကျအနုပဿနာ-၃-ပါးတို့ဖြင့် ဂြု
 သော သုသည်၊ အနုပဿနာ-၃-ပါးတို့၌ လိမ္မာသော သုမည်၏။

အဘယံ သုသည်၊ ဝိပဿနာ-၄-ပါးဟုသော်ကား၊ နိဗ္ဗိဒါနုပဿနာတပါး။
 သနည်း။ ။ ဝိပဿနာ-၄-ပါးဟုသော်ကား၊ နိဂောဓါနုပဿနာတပါး၊ ပဋိနိဿဂ္ဂါနု
 ဝိဂ္ဂါနုပဿနာတပါး၊ နိဂောဓါနုပဿနာတပါး၊ ပဋိနိဿဂ္ဂါနု

ပဿနာတပါးကျင့်၎င်းပေးသော အနုပဿနာသည် အနိစ္စဟု ဝိညာ
 ကို တဖန် ဂြုသော ဝိပဿနာ-၄ ပါး၊ ဒုက္ခဟု ဂြုသည်ကို တဖန်
 သော ဝိပဿနာ-၄ ပါး၊ အနတ္တဟု ဂြုသည်ကို တဖန် ဂြုသော
 ဝိပဿနာ-၄ ပါး၊ ထို့-၄ ပါး တို့တွင် အနိစ္စဟု ဂြုသည်ကို တဖန်
 သော ဝိပဿနာ-၄ ပါး ဟု သော်ကား၊ ဟု က်သော ခဏ၊ သင်္ခါရု၏
 ဟု က်သော သဘောကို အနိစ္စဟု ဂြု၏ အနိစ္စဟု ဂြုခြင်း သည် ညီး
 မနှစ်သက် ကျသို့ အနိစ္စဟု ဂြုသည်ကို ညီး ငွေ သဟု တဖန် ဂြုခြင်း ကြောင့်
 နိဗ္ဗိဒါနုပဿနာသည် ဝိပဿနာမည်၏။ ဟု က်သော ခဏ၊ သင်္ခါရု၏
 ဟု က်သော သဘောကို အနိစ္စဟု ဂြု၏ အနိစ္စဟု ဂြုခြင်း သည် တပင်
 ကင်း၏ မတပင်မက် ကျသို့ အနိစ္စဟု ဂြုသည်ကို တပင်မက် ကင်း
 ဟု တဖန် ဂြုခြင်း ကြောင့် ဝိဂ္ဂါနိ နုပဿနာသည် ဝိပဿနာမည်
 ၏။ ဟု က်သော ခဏ၊ သင်္ခါရု၏ ဟု က်သော သဘောကို အနိစ္စဟု ဂြု၏
 အနိစ္စဟု ဂြုခြင်း သည် ဂုဏ်ကို ခြုတ်စေ၏ မဖြစ်စေ။ ကျသို့ အနိစ္စဟု
 ဂြုသည်ကို ဂုဏ်ကို ခြုတ်စေ သဟု တဖန် ဂြုခြင်း ကြောင့် နိရောဓ
 နုပဿနာသည် ဝိပဿနာမည်၏။ ဟု က်သော ခဏ၊ သင်္ခါရု၏
 ဟု က်သော သဘောကို အနိစ္စဟု ဂြု၏ အနိစ္စဟု ဂြုခြင်း သည် ကိတ
 သာကို တဖန် တဖန် စွန့်၏ အသစ်အသစ် ယု၊ ဘဝမယု၊ ကျသို့ အနိစ္စ
 ဟု ဂြုသည်ကို ကိလေသာ ကို တဖန် တဖန် စွန့် သဟု တဖန် ဂြု
 ခြင်း ကြောင့် ပဋိနိဿဂ္ဂါ နုပဿနာသည် ဝိပဿနာမည်၏။
 ကျသို့ အနိစ္စဟု ဂြုသည်ကို တဖန် ဂြုသော ဝိပဿနာ-၄ ပါး။
 ဒုက္ခဟု ဂြုသည်ကို တဖန် ဂြုသော ဝိပဿနာ-၄ ပါး ဟု သော်
 ကား။ ဟု က်သော ခဏ၊ သင်္ခါရု၏ ဟု က်သော သဘောကို ဒုက္ခဟု
 ဂြု၏ ဒုက္ခဟု ဂြုခြင်း သည် ညီး ငွေ ၏ မနှစ်သက် ကျသို့ ဒုက္ခဟု ဂြုသည်
 ကို ညီး ငွေ သဟု တဖန် ဂြုခြင်း ကြောင့် နိဗ္ဗိဒါ နုပဿနာ သည် ဝိပဿ
 နာ မည်၏။ ဟု က်သော ခဏ၊ သင်္ခါရု၏ ဟု က်သော သဘောကို ဒုက္ခ
 ဟု ဂြု၏ ဒုက္ခဟု ဂြုခြင်း သည် တပင်မက် ကင်း ၏ မတပင်မက် ကျသို့
 ဒုက္ခဟု ဂြုသည်ကို တပင်မက် ကင်း သဟု တဖန် ဂြုခြင်း ကြောင့်
 ဝိဂ္ဂါနိ နုပဿနာသည် ဝိပဿနာမည်၏။ ဟု က်သော ခဏ၊ သင်္ခါ
 ရု၏ ဟု က်သော သဘောကို ဒုက္ခဟု ဂြု၏ ဒုက္ခဟု ဂြုခြင်း သည် ဂုဏ်
 ခြုတ်စေ၏ မဖြစ်စေ။ ကျသို့ ဒုက္ခဟု ဂြုသည်ကို ဂုဏ်ကို ခြုတ်စေ
 သဟု တဖန် ဂြုခြင်း ကြောင့် နိရောဓ နုပဿနာ သည် ဝိပဿနာ
 မည်၏။ ဟု က်သော ခဏ၊ သင်္ခါရု၏ ဟု က်သော သဘောကို ဒုက္ခ
 ဟု ဂြု၏ ဒုက္ခဟု ဂြုခြင်း သည် ကိလေသာ ကို တဖန် တဖန် စွန့်၏
 အသစ်အသစ် ယု၊ ဘဝမယု၊ ကျသို့ ဒုက္ခဟု ဂြုသည်ကို ကိလေသာ
 ကို တဖန် တဖန် စွန့် သဟု တဖန် ဂြုခြင်း ကြောင့် ပဋိနိဿဂ္ဂါ နု
 ပဿနာ သည် ဝိပဿနာ မည်၏။ ကျသို့ ဒုက္ခဟု ဂြုသည်ကို

တဖန် ဂြုသောဝိပဿနာ-၄-ပါး။

အနတ္တဟု ဂြုသည့်ကို တဖန် ဂြုသောဝိပဿနာ-၄-ပါး ဟု
သော်ကား။ ပျက်သောခဏ၊ သင်္ခါရ၏ ပျက်သောသဘောကို
အနတ္တဟု ဂြု၏။ အနတ္တဟု ဂြုခြင်း သည် ညီးငွေ၏ မနှစ်သက်ကြသို့
အနတ္တဟု ဂြုသည့်ကို ညီးငွေ သဟု-တဖန် ဂြုခြင်း ကြောင့် နိဗ္ဗိဒါန
ပဿနာသည် ဝိပဿနာမည်၏။ ပျက်သောခဏ၊ သင်္ခါရ၏ ပျက်
သောသဘောကို အနတ္တဟု ဂြု၏။ အနတ္တဟု ဂြုခြင်း သည် တပ်မက်ကင်း
၏မတပ်မက်ကြသို့ အနတ္တဟု ဂြုခြင်းကို တပ်မက်ကင်း သဟု တဖန်
ဂြုခြင်း ကြောင့် ဝိရာဂ၊ နှလှပဿနာ သည် ဝိပဿနာ မည်၏။ ပျက်
သောခဏ၊ သင်္ခါရ၏ ပျက်သောသဘော ကို အနတ္တဟု ဂြု၏။ အနတ္တ
ဟု ဂြုခြင်း သည် ရာဂကို ခြုတ်စေ၏ မဖြစ်စေကြသို့ အနတ္တဟု-
ဂြုသည့်ကို ရာဂကို ခြုတ်စေသဟု တဖန် ဂြုခြင်း ကြောင့် နိရောဓါ
နှလှပဿနာ သည် ဝိပဿနာ မည်၏။ ပျက်သောခဏ၊ သင်္ခါရ၏ ပျက်
သောသဘောကို အနတ္တဟု ဂြု၏။ အနတ္တဟု ဂြုခြင်း သည် ကိလေ
သာကို တဖန် တဖန် ခွန်၏။ အသစ်အသစ်လှ၊ ဘဝမယူကြသို့
အနတ္တဟု ဂြုသည့်ကို ကိလေသာကို တဖန် တဖန် ခွန် သဟု တဖန်
ဂြုခြင်း ကြောင့် ပဋိနိဿဂ္ဂါ နှလှပဿနာ သည် ဝိပဿနာ မည်၏။
ကျသို့ အနတ္တဟု ဂြုသည့်ကို တဖန် ဂြုသောဝိပဿနာ-၄-ပါး။

ကျဝိပဿနာ-၄-ပါး တို့ဖြင့် ဂြုသောသူသည် ဝိပဿနာ
၄-ပါး တို့၌ လိမ္မာသောသူ မည်၏။

အဘယ်သူသည် ဥပဋ္ဌာန်-၃-ပါး တို့၌ လိမ္မာသောသူ မည်
သနည်း။ ။ အနိစ္စဟု ဂြုသော ယောဂီအား၊ သင်္ခါရတို့၏ ကုန်သော
သဘော၊ ဝယ်ထင်၏။ ။ ဒုက္ခဟု ဂြုသော ယောဂီအား၊ သင်္ခါရတို့၏
ပျက်သော သဘော၊ ဘေးထင်၏။ ။ အနတ္တဟု ဂြုသော ယောဂီအား၊
သင်္ခါရတို့၏ ဆိတ်သော သဘော၊ သူညီတထင်၏။

အနိစ္စတော၊ မနသိကဂျောတော ဝယ်တော သင်္ခါရ ဥပဋ္ဌဟန္တိ။
ဒုက္ခတော၊ မနသိကဂျောတော ဝယ်တော သင်္ခါရ ဥပဋ္ဌဟန္တိ။ အ-
နတ္တတော၊ မနသိကဂျောတော သူညီတော သင်္ခါရ ဥပဋ္ဌဟန္တိ။
အနိစ္စတော၊ အနိစ္စဟု။ မနသိကဂျောတော၊ ဗွဲလုံးသွင်းသော
ယောဂီအား။ သင်္ခါရ၊ သင်္ခါရတို့သည်။ ဝယ်တော၊ ကုန်သဟု။
ဥပဋ္ဌဟန္တိ၊ ထင်ကုန်၏။ ဒုက္ခတော၊ ဒုက္ခဟု။ မနသိကဂျောတော၊ ဗွဲ
လုံးသွင်းသော ယောဂီအား။ သင်္ခါရ၊ သင်္ခါရတို့သည်။ ဝယ်တော၊
ဘေးဟု။ ဥပဋ္ဌဟန္တိ၊ ထင်ကုန်၏။ အနတ္တတော၊ အနတ္တဟု။ မနသိကဂျော
တော၊ ဗွဲလုံးသွင်းသော ယောဂီအား။ သင်္ခါရ၊ သင်္ခါရတို့သည်။
သူညီတော၊ ဆိတ်သဟု။ ဥပဋ္ဌဟန္တိ၊ ထင်ကုန်၏။
ကျသို့၊ ဝယ်-ဝယ်-သူညီတော-ထင်သော ယောဂီသည် ဥပဋ္ဌာန်

၃. ပါး ဝှါ လိမ်မာသော သူ မည်၏။ လိမ်မာခြင်း ကြောင့် အထူး ထူး
 သော ဒိဋ္ဌိ၊ အထူး ထူး သော အယူဝါဒ တို့ ဝှါ အယူကင်း မြတ် မထူး
 လျှပ်။ ။ ကျင့်သို့ အထူး ထူး သော အယူဝါဒ တို့ ဝှါ အယူ မရှိခြင်း
 ကြောင့် မတွန့် မဆုတ်၊ တုန်လျှပ်ခြင်း ကင်း သည် ဖြစ်၍ ဘက်ညာက
 တဘက်ကမ်း သို့ ရောက်သော ထိုယော နီသည် မမြတ်ဘဲ ကိုသာ
 လျှင်မြတ်သဟူ မပျက်ဘဲ ကိုသာ လျှင် ပျက်သဟူ ဖြစ်သော နှလုံး
 သွင်းခြင်း၊ ဘက်ညာက အရင်း ရှိ သည် ဖြစ်၍ ကွဲလွဲနိုး သော အိုး ခွက်
 ၏ မကွဲသေး သော်လည်း ကွဲသလို၊ ကွဲပြီး ကွဲပြီး ဟူသကဲ့သို့
 ဗလစိတ်-ဗလဗ္ဗာ၊ ဗရိမရဲ၊ ပျိုလူနိုး သော မြူသဲ ကမ်း ဘား ၏
 မပျိုသေး သော်လည်း ပျိုသလို၊ ပျိုပြီး ပျိုပြီး ဟူသကဲ့သို့
 ကြိတ်ခွဲလူနိုး သော နှမ်းတို့၏ မကြိတ်ခွဲ သေး သော်လည်း ကြိတ်ခွဲ
 သလို၊ ကြိတ်ခွဲပြီး ကြိတ်ခွဲပြီး ဟူသကဲ့သို့ ထိုအတူ၊ ခပ်သိမ်း ဥသို့
 အလုံး စုံ၊ ဂုဏ်နာမ် ခန္ဓာ သင်္ခါရ တို့၏ ဖြစ်သော သဘော ဥပါဒ်ကို တည်
 သော သဘော ဌီကို ကိုယ်မှ အပြုအပြင် အစီအရင်၊ နှစ်မှ အပြုအပြင်
 အစီအရင် စိတ်မှ အပြုအပြင် အစီအရင် တို့ ၏ အကြား အကြား ကိုယ်
 မှုလည်း ဘား၊ နှစ်မှ လည်း ဘား၊ စိတ်မှ လည်း ဘား ဤနေ သော ကာလ
 တခု တခု အစုအစု ဖြစ်သော ဘဝ အလျဉ်း ဘဝ အစဉ် ပဝတ္တ ကို ကိုယ်
 မှု အပြုအပြင် အစီအရင်၊ နှစ်မှ အပြုအပြင် အစီအရင်၊ စိတ်မှ အပြုအ
 ပြင် အစီအရင်၊ သင်္ခါရ နိမိတ် ကို - ခွန် လွတ်၍ မပျက်သေး သော်
 လည်း ပျက်သလို၊ ပျက်ပြီး ပျက်ပြီး ဟူ ၏။ ။

သော ဇဝံ၊ အဝေခမာနော၊ အနိဂုဋ္ဌမေဝ နိဂုဇ္ဈတိ၊ အဘိန္ဒုမေဝ
 ဘိန္ဒုတိတိ ပဝတ္တ မန သိကာဂျော ဒုပ္ပန္နိ ဘာဇနိယ ဘိန္ဒုမာနသ
 သုခမ ဂုဇသောဝ ဝိပ္ပကိရိယ မာနသ၊ တိလာ နံဝိယ ဘန္ဓုမာ
 နာနံ သဗ္ဗသင်္ခါရ နံ ဥပ္ပါဒ ဌီတိ ပဝတ္တ နိမိတ္တံ ဝိသာန္ဓိတ္တာ ဘေဒ
 မေဝ ပဿတိ။ ။

သော၊ ထိုယော ဂီသည်။ ဇဝံ၊ ကျသို့။ အဝေခမာနော၊ တုန်လျှပ်
 ကင်း သည် ဖြစ်၍။ အနိဂုဋ္ဌမေဝ၊ မမြတ်ဘဲ ကိုသာ လျှင်။ နိဂုဇ္ဈ
 တိ၊ မြတ်၏။ အဘိန္ဒုမေဝ၊ မပျက်ဘဲ ကိုသာ လျှင်။ ဘိန္ဒုတိ၊ ပျက်
 ၏။ ကုတိ၊ ကျသို့။ ပဝတ္တ မန သိကာဂျော၊ ဖြစ်သော နှလုံး သွင်း ခြင်း၊
 ဘက်ညာက အရင်း ရှိ သည် ဖြစ်၍။ ဘိန္ဒုမာနသ၊ ကွဲလွဲနိုး သော
 ဒုပ္ပလဘာဇနသ၊ အိုး ခွက် ၏။ ဘေဒမေဝ၊ ကွဲသည် ကိုသာ လျှင်။
 ပဿတိ ဝိယ၊ ဂြုသကဲ့သို့။ ဝိပ္ပကိရိယ မာနသ၊ ဗရိမရဲ ပျိုလူ
 နိုးသော။ သုခမ ဂုဇသော၊ သိမ်မွေ့ သော မြူသဲ ကမ်း ဘား ၏။ ဘေဒ
 မေဝ၊ ပျိုသည် ကိုသာ လျှင်။ ပဿတိ ကုဝ၊ ဂြုသကဲ့သို့။ ဘန္ဓုမာန
 ကြိတ်ခွဲလူနိုး ကုန်သော။ တိလာနံ၊ နှမ်းတို့၏။ ဘေဒမေဝ၊ ကြိတ်ခွဲ
 သည် ကိုသာ လျှင်။ ပဿတိ ဝိယ၊ ဂြုသကဲ့သို့။ တထာ၊ ထိုအတူ။

သဗ္ဗသင်္ခါရာနံ၊ အလုံးစုံသော သင်္ခါရတို့၏။ ဥပ္ပါဒ-ဒွိတိ-ပဝတ္တ-နိမိတ္တံ၊
ဥပ္ပါဒ-ဒွိတိ-ပဝတ္တ-နိမိတ္တံကို။ ဝိသာန္တိတွာ၊ စွန့်လွှတ်၍။ ဘေဒဒေဝေ၊
ပျက်သည်ကိုသာလျှင်။ ပဿတိ၊ ဂြုဇ်၏။

ဥပမာမည်သည်ကား။ မျက်စိအဖြစ်ရှိသော ယောက်ျား၊ ကံ
ရိုး၌သော်လည်းကောင်း၊ မြစ်ကမ်း၌သော်လည်းကောင်း၊ ဂုဏ်သည်
ရှိသော်၊ ထူထဲသော မိုဃ်းသေး မိုဃ်းများ၊ မိုဃ်းပေါက်အားကြီးသော၊
မိုဃ်းရွာသည်ရှိသော်၊ ရေအပျဉ်း၌ များစွာများစွာသော၊ ရေသေး
ရေရွေး၊ ရေတဖွားဖွား၊ ရေတဗွတ်ဗွတ်၊ လျှင်စွာလျှင်စွာ၊ ဖြစ်၍ပျက်
သည်ကို၊ မြင်ရာသကဲ့သို့၊ ထိုအတူ၊ သင်္ခါရကံတသကံ ကမ်းရောက်
သောထိုယောဂီသည်၊ ခပ်သိမ်း ဥသင်္ခါ-အလုံးစုံ၊ ဂုဏ်နာမ်စန္ဒာ သင်္ခါရ
တို့သည်၊ ပျက်ကုန်ဖြိုပျက်ကုန်ဖြိုဟု-ဂြုဇ်၏။

သောယထာနာမေ ခက္ခမာပုဂ္ဂိယော ပေါက္ခဂုဏီတိဂေဝါနဒီ
တိဂေဝါဒ္ဓိတော ထုလပုသိတကေ ဒေဝေဝဿန္တေ ဥဒကပိဋေ မဟန္တံ
မဟန္တာနိ ဥဒကပုပ္ဖုဋ္ဌကာနိ ဥပ္ပန္နိတွာ ဥပ္ပန္နိတွာ သီဃံ သီဃံ သိန္ဓုမာ
နာနိ ပသေယျ။ ဇေမေဝ သဗ္ဗသင်္ခါရာ သိန္ဓုန္တိ သိန္ဓုန္တိတိ ပဿတိ။

ယထာနာမေ၊ ဥပမာမည်သည်ကား။ ခက္ခမာ၊ မျက်စိအဖြစ်ရှိသော။
ပုဂ္ဂိယော၊ ယောက်ျားသည်။ ပေါက္ခဂုဏီတိဂေဝါ၊ ကံရိုး၌သော်
လည်းကောင်း။ နဒီတိဂေဝါ၊ မြစ်ကမ်း၌သော်လည်းကောင်း။
ဒ္ဓိတော၊ ဂုဏ်သည်ရှိသော်။ ထုလပုသိတကေ၊ ထူထဲသော၊ မိုဃ်းသေး
မိုဃ်းများ၊ မိုဃ်းပေါက်အားကြီးသော။ ဇေဝေ၊ မိုဃ်းသည်။ ဝဿ
န္တေ၊ ရွာသည်ရှိသော်။ ဥဒကပိဋေ၊ ရေအပျဉ်း၌။ မဟန္တံ မဟန္တာနိ၊ များ
စွာများစွာကုန်သော။ ဥဒကပုပ္ဖုဋ္ဌကာနိ၊ ရေပြွန်တို့သည်။ ဥပ္ပန္နိတွာ
ဥပ္ပန္နိတွာ၊ ဖြစ်ကုန်ဖြစ်ကုန်၍။ သီဃံ သီဃံ၊ လျှင်စွာလျှင်စွာ။ သိန္ဓု
မာနာနိ၊ ပျက်သည်တို့ကို။ ပသေယျ ယထာ၊ မြင်ရာသကဲ့သို့။
ဇေမေဝေ၊ ဤအတူသာလျှင်။ သော၊ ထိုယောဂီသည်။ သဗ္ဗသင်္ခါရာ
အလုံးစုံသော သင်္ခါရတို့သည်။ သိန္ဓုန္တိ သိန္ဓုန္တိတိ၊ ပျက်ကုန်၏
ပျက်ကုန်၏ဟု။ ပဿတိ၊ ဂြုဇ်၏။

ဇေဂုပုပ္ဖုဋ္ဌယောဂါဝစဂုံ သန္တာယ ဝုတ္တံ ဘဂဝတာ။ "ယထာပုပ္ဖု
ဋ္ဌကံ ပသေယျ၊ ယထာပသေယ မဂ္ဂိစိကံ။ ဇေလောကံ အဝေက္ခန္တံ၊ မစ္စါ
ဂုဇာနုပဿတိ"တိ။

ဇေဂုပုပ္ဖုဋ္ဌယောဂါဝစဂုံ၊ ပျက်ကုန်ဖြိုပျက်ကုန်ဖြိုဟု၊ ဂြုဇ်သော အလေ့
သဘောရှိသော။ ယောဂါဝစဂုံ၊ ယောဂီကို။ သန္တာယ၊ ဂုဏ်တော်မူ
၍။ ဘဂဝတာ၊ မြတ်စွာဘုရားသခင်သည်။ "ယထာပုပ္ဖုဋ္ဌကံ ပသေယျ၊
ယထာပသေယ မဂ္ဂိစိကံ။ ဇေလောကံ အဝေက္ခန္တံ၊ မစ္စါဂုဇာနုပဿ
တိ"တိ ကျိန္ဒဝစနံ၊ နုပဿတိဟူသော ဤစကားကို။ ဝုတ္တံ၊ ပေးအပ်ဖြို
ပုပ္ဖုဋ္ဌကံ၊ ရေပြွန်ကို။ ပသေယထာ၊ ဂြုဇ်ရာသကဲ့သို့။ မဂ္ဂိစိကံတံ

လျှပ်ကို။ ပသောယထာ၊ ဂြဟာသက္ခေသို့။ ဧဝံတထာ၊ ထိုအတူ။
လောကံ၊ ဂုဗ်နာ၊ ဖိန္နာသသီဂုလောကကို၊ အဝေက္ခန္တိ၊ ပျက်သ
ပျက်သုပုဂ္ဂ၊ ဂြဟောယောဂီကို။ မစ္စုဂ္ဂံ၊ သေမင်း၊ သည်။
နပဿတိ၊ မမြင်နိုင်။

ကျသို့၊ ခပ်သိမ်း ဥဿံအလုံးစုံ၊ ဂုဗ်နာ၊ ဖိန္နာသသီဂုတို့သည်
ပျက်ကုန်ပြီ၊ ပျက်ကုန်ပြီဟု၊ နေ့ရောညဉ့်ပါ၊ အခါမစဲ၊ အမြဲမ
ပြတ်၊ နာဂီဗိဇနာ၊ ပြန်ခရာမျှ မလပ်အောင်၊ မပြတ်ဂြဟော
ထိုယောဂီအား၊ အာနိသင်-ဂ-ပါး၊ အခြံအရံရှိသော၊ ဘင်္ဂါနုပဿနာ
ဉာဏ်စွမ်းအားရောက်၏။

တဿဧဝံသဗ္ဗေသသီဂု၊ ဘိန္နန္တိ၊ ဘိန္နန္တိတိ၊ အဘိက္ခံ၊ ပဿတော
အဋ္ဌာနိသံသပရိဝါဂံ၊ ဘင်္ဂါနုပဿနာဉာဏ်ဗလပတ္တံ၊ ဟောတိ။

ဧဝံ၊ ကျသို့။ သဗ္ဗေသသီဂု၊ အလုံးစုံသောသသီဂုတို့သည်။
ဘိန္နန္တိ၊ ဘိန္နန္တိတိ၊ ပျက်ကုန်ပြီ၊ ပျက်ကုန်ပြီဟု၊ အဘိက္ခံ၊ မပြတ်။
ပဿတော၊ ဂြဟော။ တဿယောဂီနော၊ ထိုယောဂီအား။ အဋ္ဌာနိသံ
သပရိဝါဂံ၊ ဂ-ပါး သော အာနိသင် အခြံအရံရှိသော။ ဘင်္ဂါနုပဿ
နာဉာဏံ၊ ဘင်္ဂါနုပဿနာဉာဏ်သည်။ ဗလပတ္တံ၊ စွမ်းအားရောက်
သည်။ ဟောတိ၊ ဖြစ်၏။

တတြိမေအဋ္ဌာနိသံသာ။ ဘဝဒိဋ္ဌိပဟာနံ၊ ဇီဝိတနိကန္တိပရိစ္ဆာ
ဂေါ၊ သဒါယုတ္တပယုတ္တတာ၊ ဝိသုဒ္ဓါဇီဝိတာ၊ ဥဿုကပဟာနံ၊ ဝိဝ
တဘယတာ၊ ခန္တိသောဂုဇ္ဇပဋိလာဘော၊ အဂုတိဂုတိသဟာန
တာတိ။

တတြိမေအဋ္ဌာနိသံသာ။ ထိုစကားဂုဗ်၌။ အာနိသံသာ၊ ဘင်္ဂါဉာဏ်
၏အာနိသင်တို့သည်။ ကုမေအဋ္ဌာကျ-ဂ-ပါးတို့တည်း။ ကတ
မေအဋ္ဌာ၊ အဘယ-ဂ-ပါးတို့နည်း။ ဘဝဒိဋ္ဌိပဟာနံ၊ ဘဝဒိဋ္ဌိ
ကိုပယ်ခြင်းတပါး။ ဇီဝိတနိကန္တိပရိစ္ဆာဂေါ၊ အသက်ကို
ငဲ့သောနိကန္တိကိုစွန့်ခြင်းတပါး။ သဒါယုတ္တပယုတ္တတာ၊ အခါ
ခပ်သိမ်းဝိပဿနာကိုအားထုတ်ခြင်းတပါး။ ဝိသုဒ္ဓါဇီဝိတာ၊
အသက်မွေးစင်ကြယ်ခြင်းတပါး။ ဥဿုကပဟာနံ၊ ကြောင့်ကြံ
ကိုပယ်ခြင်းတပါး။ ဝိဂတဘယတာ၊ အကြောက်ကင်းခြင်းတ
ပါး။ ခန္တိသောဂုဇ္ဇပဋိလာဘော၊ သည်းခံသောစိတ်ချလုံး၌
မွေ့လျော်သည်ကိုရခြင်းတပါး။ အဂုတိဂုတိသဟာနတာ၊
မမွေ့လျော်သည်-မွေ့လျော်သည်ကိုခံနိုင်ခြင်းတပါး။
ကျတိ၊ ကျသို့။ အာနိသံသာ၊ ဘင်္ဂါဉာဏ်၏အာနိသင်တို့သည်။ ကု
မေအဋ္ဌာကျ-ဂ-ပါးတို့တည်း။

အကြင်အခါကာလ၊ ဘက်ညာဏ်တဘက်ကမ်းသို့ရောက်
 ဘက်ညာဏ်တဘက်ကမ်းသို့ရောက်သောယောဂီပုဂ္ဂိုလ်၏
 သုံးပါး၊ အန္တယညာဏ်ဝိပဿနာလေးပါးတို့၌၊ လိမ်မာသော
 ယောဂီပုဂ္ဂိုလ်သည် ၂ ပဋ္ဌာနညာဏ်သုံးပါးတို့၌၊ လိမ်မာသည်
 ၎င်း၏အဖြစ်ကြောင့်၊ နာနာဝါဒ၊ လောကဂေဟု၊ အလေးမဲ့သော
 လည်း၊ အယူမရှိ။ (အယူမရှိပုံကား)။ အကြင်အခါကာလ၊
 ငါဖြစ်၏သူဖြစ်၏အယူရှိ၊ ဘဝဒိဋ္ဌိအယူမရှိ။ ငါ့ဗျက်၏
 သူဗျက်၏အယူရှိ၊ ဝိဘဝဒိဋ္ဌိအယူမရှိ။ ငါ့သူမဆို၊ မဆို
 မသေ၊ အဖြစ်နေ၏အယူရှိ၊ သဿတဒိဋ္ဌိအယူမရှိ။ သေကြတဖန်၊
 နောက်ပြန်ဖြစ်သည်မရှိအယူရှိ၊ ဥစ္ဆေဒဒိဋ္ဌိအယူမရှိ။ ထိုအခါ
 ကာလ၊ ဂေဟုဗျက်ကို ဂြုသကဲ့သို့၊ တံဗျက်ကို ဂြုသကဲ့သို့၊ ထို့အ
 တူ၊ ဗျက်သဟု ဂြုသောဋ္ဌာန၊ ခွါရ-အာဂုံ-ဝိညာဏ်-မဿ-ဝေဒနာ
 ပေါင်း ဆုံကြသောကာလ၊ ၁န္တက-၅-ပါး။ တပါးပါးကအာဂုံထင်
 ဗျက်သဟု ဂြုမြင်ပုံကစိတ်၊ အာဂုံတချက်၊ စိတ်တချက်၊ ၁က
 ဖြင်းစက်အောင်၊ ဗျက်သဟု-ဗျက်သဟု၊ အမှတ်ဖြုသဖြင့်၊ မပြတ်
 ဂြုဖြင်းကြောင့်၊ အနုသယ-ပရိယုဋ္ဌာန်၊ ဘဝတဖန်၊ ၁န္တနာမဂုဗ်၊
 မြတ်သောနိဗ္ဗာန်သို့ ပြေးဝင်ခြင်း၊ သေမင်းမမြင်သောယောဂီ
 ပုဂ္ဂိုလ်၏ ဘက်ညာဏ်တဘက်ကမ်းရောက်၏။ ဘက်ညာဏ်တဘက်
 ကမ်းသို့ရောက်သောယောဂီပုဂ္ဂိုလ်၏စိတ်၊ ဧကတ္တသို့ရောက်
 ၎င်း။ (ရောက်ပုံကား)။

အတိတာနုခါဝနံစိတ္တံ၊ ဝိက္ခေပါနုပတိတံ၊ တံဝိဝဇ္ဇယိတ္တာ
 ဧကဋ္ဌာနေသမာဒဟတိ။ ဧဝမ္ပိစိတ္တံ နုဝိက္ခေပံဂစ္ဆတိ။ အနာဂတ
 ပဋိကန်နံစိတ္တံ ဝိကမ္ပိတံ၊ တံဝိဝဇ္ဇယိတ္တာ တတ္ထေဝ အဓိမေစေတိ။
 ဧဝမ္ပိစိတ္တံ နုဝိက္ခေပံဂစ္ဆတိ။ လိနံစိတ္တံ ဧကသန္ဓေနုပတိတံ၊ တံပဂ္ဂ
 ကျိတ္တာဧကသန္ဓေပဇဟတိ။ ဧဝမ္ပိစိတ္တံ နုဝိက္ခေပံဂစ္ဆတိ။ အတိ
 ပဂ္ဂဟိတံစိတ္တံ ဥဒ္ဓိစ္စာနုပတိတံ၊ တံဝိနိဂ္ဂကျိတ္တာ ဥဒ္ဓိစ္စိပဇဟတိ။
 ဧဝမ္ပိစိတ္တံ နုဝိက္ခေပံဂစ္ဆတိ။ အတိကတံစိတ္တံ ဂုဂါနုပတိတံ၊
 တံသမ္ပဇာနောပုတ္တာဂုဂါပဇဟတိ။ ဧဝမ္ပိစိတ္တံ နုဝိက္ခေပံ
 ဂစ္ဆတိ။ အပကာတံစိတ္တံ ဗျာပါဒါနုပတိတံ၊ တံသမ္ပဇာနောပု
 တ္တာဗျာပါဒံပဇဟတိ။ ဧဝမ္ပိစိတ္တံ နုဝိက္ခေပံဂစ္ဆတိ။ ကုမေဟိ
 သဟိဋ္ဌာနေဟိ ပရိသုဒ္ဓိစိတ္တံ ပရိယောဒိတံ ဧကတ္တဂတံပတိတံ။
 အတိတာနုခါဝနံ၊ အတိတ်သို့ပြေးသွားသောစိတ္တံ၊ စိတ်
 သည်။ ဝိက္ခေပါနုပတိတံ၊ ယုံလွှင့်ရာကျ၏တံ၊ ထိုအတိတ်ကို
 ဝိဝဇ္ဇယိတ္တာ၊ ကြဉ်ခြင်းကြောင့်။ ဧကဋ္ဌာနေ၊ ပစ္စုပ္ပန်ကာလ၊
 ဗျက်သဟု ဂြု၊ တခုသောဋ္ဌာန၌။ သမာဒဟတိ၊ တည်၏။ ဧဝမ္ပိ

ကျသို့လည်း။ စိတ္တံ၊ စိတ်သည်။ ဝိက္ခေပံ၊ ယုံ့လွင့်ခြင်းသို့။ နဂစ္ဆတိ၊ မရောက်။ အနာဂတပဋိကခံနံ၊ အနာဂတ်ကို အလျဉ်း
 သော။ စိတ္တံ၊ စိတ်သည်။ ဝိကမ္ဘိတံ၊ ဝဉာဏ်ဖြင့်။ တံ၊ ထိုအနာ
 ဂတ်ကို။ ဝိဝဇ္ဇယိတွာ၊ ကြည်ခြင်းကြောင့်။ တတ္ထေဝ၊ ထိုပစ္စုပ္ပန်
 ကာလ၊ ယုက်သဟုဂ္ဂ၊ တခုသော ဌာန၌သာ ယျှင်။ အဓိမောစေတီ
 နှလုံးသွင်း၏။ ဝေဓိ၊ ကျသို့လည်း။ စိတ္တံ၊ စိတ်သည်။ ဝိက္ခေပံ၊ ယုံ့
 လွင့်ခြင်းသို့။ နဂစ္ဆတိ၊ မရောက်။ လိနံ၊ တွန့်သော။ စိတ္တံ၊ စိတ်သည်။
 ကောသဇ္ဇနုပတိတံ၊ ပျင်းရာ ကျ၏။ တံ၊ ထိုတွန့်သည်ကို။ ပဂ္ဂ
 ကိတွာ၊ အားပေး ချီးမြှောက်ထောက်ပံ့ခြင်းကြောင့်။ ကော
 သဇ္ဇံ၊ ကောသဇ္ဇကို။ ပဇဟတိ၊ ပယ်ခွန့်၏။ ဝေဓိ၊ ကျသို့လည်း။
 စိတ္တံ၊ စိတ်သည်။ ဝိက္ခေပံ၊ ယုံ့လွင့်ခြင်းသို့။ နဂစ္ဆတိ၊ မရောက်။
 အတိပဂ္ဂဟိတံ၊ အားတက်လွန်းသော။ စိတ္တံ၊ စိတ်သည်။ ဥဒ္ဓန္ဓာ
 ပတိတံ၊ ယုံ့လွင့်ရာ ကျ၏။ တံ၊ ထိုအားတက်လွန်းသည်ကို။ ဝိ
 ကိတွာ၊ နှိပ်ခြင်းကြောင့်။ ဥဒ္ဓန္ဓံ၊ ဥဒ္ဓန္ဓကို။ ပဇဟတိ၊ ပယ်ခွန့်
 ၏။ ဝေဓိ၊ ကျသို့လည်း။ စိတ္တံ၊ စိတ်သည်။ ဝိက္ခေပံ၊ ယုံ့လွင့်ခြင်း
 သို့။ နဂစ္ဆတိ၊ မရောက်။ အဘိဏတံ၊ ညွတ်လွန်းသော။ စိတ္တံ၊ စိတ်
 သည်။ ဂုဏိနုပတိတံ၊ ဂုဏ်ဖြစ်ရာ ကျ၏။ တံ၊ ထိုညွတ်လွန်းသည်
 ကို။ သဗ္ဗဇာနော၊ ဆင်ခြင်သည်။ ဟုတွာ၊ ဖြစ်ခြင်းကြောင့်။ ဂုဏ
 ဂကို။ ပဇဟတိ၊ ပယ်ခွန့်၏။ ဝေဓိ၊ ကျသို့လည်း။ စိတ္တံ၊ စိတ်
 သည်။ ဝိက္ခေပံ၊ ယုံ့လွင့်ခြင်းသို့။ နဂစ္ဆတိ၊ မရောက်။ အပဏတံ၊
 မညွတ်လွန်းသော။ စိတ္တံ၊ စိတ်သည်။ ဗျာပါဒါနုပတိတံ၊ ဒေါသ
 ဖြစ်ရာ ကျ၏။ တံ၊ ထိုမညွတ်လွန်းသည်ကို။ သဗ္ဗဇာနော၊ ဆင်ခြင်
 သည်။ ဟုတွာ၊ ဖြစ်ခြင်းကြောင့်။ ဗျာပါဒံ၊ ဒေါသကို။ ပဇဟတိ၊
 ပယ်ခွန့်၏။ ဝေဓိ၊ ကျသို့လည်း။ စိတ္တံ၊ စိတ်သည်။ ဝိက္ခေပံ၊ ယုံ့
 လွင့်ခြင်းသို့။ နဂစ္ဆတိ၊ မရောက်။ ဣမေပတိဆပတိဋ္ဌာနေဟိ၊
 ကျ-၆-ပါးသော ဌာနတို့ဖြင့်။ ပရိသုဒ္ဓံ၊ စင်ကြယ်သော။ စိတ္တံ၊
 စိတ်သည်။ ပရိယောဒါတံ၊ ပြီးပြီမြောက်၊ တလက်လက်ဖြူစင်
 သည်ဖြစ်၏။ ဧကတ္တဂတံ၊ ကိလေသာ အဖျက်ကင်း၊ တကိုယ်
 တည်းခြင်းသို့ရောက်သည်။ ဟောတိ၊ ဖြစ်၏။

ကတခံတံဧကတ္တံ၊ ဝယလက္ခဏုပဋ္ဌာနေကတ္တံ၊ ဝယ
 လက္ခဏုပဋ္ဌာနေကတ္တံ၊ ဝိပဿကာနံ။
 တံဧကတ္တံ၊ ထိုဧကတ္တံသည်။ ကတခံ၊ အဘယ်နည်း။ ဝယ
 လက္ခဏုပဋ္ဌာနံ၊ အယုက်လက္ခဏာ ထင်ခြင်းသည်။ ဧကတ္တံ၊ ဧကတ္တံ
 တည်း။ ဝယလက္ခဏုပဋ္ဌာနံ၊ အယုက်လက္ခဏာ ထင်ခြင်းသည်။
 ကတမေသာနံ၊ အဘယ်ပုဂ္ဂိုလ်တို့၏။ ဧကတ္တံ၊ ဧကတ္တံနည်း။ ဝယ
 လက္ခဏုပဋ္ဌာနံ၊ အယုက်လက္ခဏာ ထင်ခြင်းသည်။ ဝိပဿကာနံ

ပိပဿနာကိုအား ထုတ်ကုန်သော၊ ယောဂီပုဂ္ဂိုလ်တို့၏ ကေတ္တိ၊
ကေတ္တိတည်း။

ဝယလက္ခဏာပဋ္ဌာနေကတ္တိ၊ တခုသော ကျိဋ္ဌာနဖြင့်၊ ကိလေ
သာအဖော်ကင်း၊ တကိုယ်တည်းဖြင့်၊ သို့ရောက်သော၊ ယျက်သ
ကိလေသာအညစ်အကြေး၊ ဖြစ်ပေါ်စွာပိတ်ပင်သော နိဂရဏ၊
အခြားမဲ့ပြု၊ ယျက်သဟု နှုတ်ခွင့်သော ဂြေ့စိတ်၏ ပရိကံဏ
သော အလို့အားဖြင့်၊ ယျက်သဟု ဂြေ့သော နောက်စိတ်၏ ဝိပဿနာ
ကံ၊ အကျင့်၏ စင်ကြယ်ခြင်း၊ သို့ဖြေစေသည့်လည်း ဖြစ်၏
တဖြာမန္တိတ္ထ၊ ပေက္ခာ၏ ကိစ္စအလို့အားဖြင့်၊ ယျက်သဟု ဂြေ့သာ
နောက်စိတ်၏ ဝိပဿနာ၊ ဥပေက္ခာကို ပွားသည်လည်း ဖြစ်၏
ဉာဏ်၏ ကိစ္စပြီး သုံးသော အလို့အားဖြင့်၊ ယျက်သဟု ဂြေ့သာ
နောက်စိတ်၏ ဘဝကံ၊ ဘာဝနာပြီး ဆုံးသည်လည်း ဖြစ်၏။
ကုမိနာ ဧကေန ဋ္ဌာနေန ဧကတ္တဂတံစိတ္တံ ပဋိပဒါဝိသုဒ္ဓိ
ပက္ခန္ဓေဝဟောတိ၊ ဥပေက္ခာနုဖြူဟိတဉ္စ၊ ဉာဏေန သမ္ပဟံ
သိတံ။ * ဝယလက္ခဏာပဋ္ဌာနေကတ္တိ၊

ကုမိနာ ဧကေန ဋ္ဌာနေန * တခုသော ကျိဋ္ဌာနဖြင့်၊ ကေတ္တိဂတံ၊
ကိလေသာအဖော်ကင်း၊ တကိုယ်တည်းဖြင့်၊ သို့ရောက်သော။
စိတ္တံ၊ စိတ်သည်။ ပဋိပဒါဝိသုဒ္ဓိပက္ခန္ဓေဝ၊ အကျင့်၏ စင်ကြယ်
ခြင်း၊ သို့ဖြေစေသည့်လည်း။ ဟောတိ၊ ဖြစ်၏။ ဥပေက္ခာနုဖြူ
ဟိတဉ္စ၊ ဥပေက္ခာကို ပွားသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဉာဏေန
ဉာဏသကိစ္စနိမ္မိတ္တိဝသေန၊ ဉာဏ်၏ ကိစ္စပြီး ဆုံးသော အလို့အား
ဖြင့်။ သမ္ပဟံ သိတဉ္စ၊ ဘာဝနာပြီး ဆုံးသည်လည်း။ ဟောတိ၊ ဖြစ်၏။

ဘင်္ဂါနုပဿနာ ဉာဏဿ၊ ကော အာဒိ။ ကိံ မန္တေ။ ကိံ ပရိ
ယောသာနံ။ ဘင်္ဂါနုပဿနာ ဉာဏဿ၊ ပဋိပဒါဝိသုဒ္ဓိအာဒိ။
ဥပေက္ခာနုဖြူဟနာ မန္တေ။ သမ္ပဟံ သနာ ပရိယောသာနံ။
ဘင်္ဂါနုပဿနာ ဉာဏဿ၊ ဘင်္ဂါနုပဿနာ ဉာဏဿ၊ ကော၊ အဘယ်
သည်ကား။ အာဒိ၊ အစနည်း။ ကိံ၊ အဘယ်သည်ကား။ မန္တေ၊
အလယ်နည်း။ ကိံ၊ အဘယ်သည်ကား။ ပရိယောသာနံ၊ အသို့
နည်း။ ဘင်္ဂါနုပဿနာ ဉာဏဿ၊ ဘင်္ဂါနုပဿနာ ဉာဏဿ၊
သုဒ္ဓိ၊ အကျင့်၏ စင်ကြယ်ခြင်း သည်ကား။ အာဒိ၊ အစတည်း။
ဥပေက္ခာနုဖြူဟနာ၊ ဥပေက္ခာကို ပွားခြင်း သည်ကား။ မန္တေ၊
အလယ်တည်း။ သမ္ပဟံ သနာ၊ ဘာဝနာ၏ ပြီးဆုံးခြင်း သည်
ကား။ ပရိယောသာနံ၊ အဆုံးတည်း။
ဘင်္ဂါနုပဿနာ ဉာဏဿ ပဋိပဒါဝိသုဒ္ဓိအာဒိ။ အာဒိသ
ကတိလက္ခဏာနိ။ အာဒိသတိကိလက္ခဏာနိ။

ဘင်္ဂါပုညသနာဉာဏသော၊ ဘင်္ဂါဉာဏ်၏ ပဋိပဒါဝိသုဒ္ဓိ၊
ကျင့်၏ စင်ကြယ်ခြင်း သည်ကား။ အာဒိ၊ အစတည်း။ အာဒိသော
အစ၏၊ လက္ခဏာနိ၊ လက္ခဏာတို့ သည်ကား။ ကတိ၊ အဘယ့်
မျှတို့ နည်း။ အာဒိသော၊ အစ၏၊ လက္ခဏာနိ၊ လက္ခဏာတို့သည်
ကား။ တိဏိ၊ သုံးပါးတို့တည်း။

စိတ်ညစ်ကြေး တာက ကိလေသာ၊ အာဂုံ မထင်မြေး ဂုဏ်
ပိတ်ပင်တာက နိဝရဏ၊ နိဝရဏဟု ဆိုအပ်သော၊ အကြင်ကိ
လေသာအပေါင်းက၊ ဗျက်သဟု ဂုဏ်သော နောက်စိတ်၏ ဂုဏ်
ဗျက်ကွက်၊ အနှောက်အရှက်အပိတ်အပင်၊ ထိုနှောက်ရှက်ပိတ်
ပင်သော နိဝရဏ ကိလေသာ အညစ်အကြေး မှ၊ အခြား မဲ့ဖြူ
ဗျက်သဟု ဆင်ခြင်သော ဂေ့စိတ်၊ စင်ကြယ်တာက လည်း
လက္ခဏာ တပါး။ စင်ကြယ်သည်၏ အဖြစ်ကြောင့်၊ အခြား မဲ့ဖြူ
ဗျက်သဟု ဆင်ခြင်သော ဂေ့စိတ်၊ မန္တိ မသမထ နိမိတ်သို့
ရောက်ထားကလည်း လက္ခဏာ တပါး။ ယုတ်သော အဘို့အ
လွန်သော အဘို့အ စု၊ နှစ်ခုတို့သို့၊ မရောက်ခြင်း ကြောင့်၊ မန္တိ
အနုသယ-ပရိယုဇ္ဇာနိ၊ ဘဝတပနိ၊ ခန္ဓာ နာမ်ဂုဏ်မြတ်သော၊ နိဗ္ဗာန်
အထူး နှင့် တကွ၊ ဆန့်ကျင်ဘက်ဖြစ်သော နိဝရဏ ကိလေသာ၊
အကုသိုလ်တရား တို့၏ ငြိမ်းခြင်း ကြောင့်၊ သမထ။ ယောဂီ
ပုဂ္ဂိုလ်၏ မဂ်-ဖိုလ်-နိဗ္ဗာန်၊ သုံးတန်သော သုခ၊ ဂုဏ်အထူးတို့
၏ အကြောင်း ဖြစ်ခြင်း ကြောင့်၊ နိမိတ္တ။ ကျ် မန္တိ မသမထ
နိမိတ် မည်သည့်ကား၊ ယုတ်သော အဘို့အ စု၊ လွန်သော အဘို့
အစု၊ နှစ်ခုတို့သို့၊ မရောက်စေရ၊ အညီ အမျှ ဖြစ်သော၊ ဗျက်
သဟု ဂုဏ်သော နောက်စိတ်၏ သံဠိတိ အင်္ဂါ၊ ဝိပဿနာ သမာဓိ
သာတည်း။ ကျ် ဝိပဿနာ သမာဓိ ဖြင့်၊ တည်သည်၏ အဖြစ်သို့
ရောက်ကတည်းက၊ နိမိတ် နှစ်မျိုး၊ အစဉ်သဖြင့်၊ တဆင့်ထက် တဆင့်
ရင့်ကျက်သော နိမိတ်မျိုး၊ ထိုနိမိတ်မျိုးကို ပင်၊ နိမိတ်မျိုးဆိုရသော၊ တ
စဉ်တည်းရင့် ကျက်သော နည်းဖြင့်၊ ထိုဗျက်သဟု ဂုဏ်သော
နောက်စိတ်၏ အခြား မဲ့ဖြူ၊ ဗျက်သဟု ဆင်ခြင်သော ဂေ့စိတ်၊
မန္တိ မသမထ နိမိတ်သို့ ရောက်သည် မည်၏။ ရောက်သည်၏
အဖြစ်ကြောင့်၊ ထို မန္တိ မသမထ နိမိတ်သို့ ဖြေး ဝင်သည် မည်၏
ကျ်သို့၊ ဗျက်သဟု ဂုဏ်သော နောက်စိတ်၏ အခြား မဲ့ဖြူ၊ ဗျက်သဟု
ဆင်ခြင်သော ဂေ့စိတ်၊ မန္တိ မသမထ နိမိတ်သို့ ဖြေး ဝင်တာက
လည်း လက္ခဏာ တပါး။ ။

✓ ယောတဿ ပရိပန္နော၊ တတောစိတ္တံ ဝိသုဇ္ဈတိ၊ ဝိသုဒ္ဓိတို့
စိတ္တံ မန္တိ မသမထ နိမိတ္တံ ပဋိပန္နတိ။ ပဋိပန္နတော တတ္ထစိတ္တံ
ပက္ခန္တတိ။ ယဉ္ဇ ပရိပန္နတော စိတ္တံ ဝိသုဇ္ဈတိ။ ယဉ္ဇ ဝိသုဒ္ဓိတို့

စိတ္တံ မေဇ္ဈိ မံ သမထ နိမိတ္တံ ပဋိပဇ္ဇတိ။ ယဉ္စ ပဋိပဇ္ဇတိ တတ္ထ
စိတ္တံ ပက္ခန္ဓတိ။

ယောနိဝဂ္ဂဏသံခါတော ကိလေသာဂဏော၊ နိဝဂ္ဂဏဟု
ဆိုအပ်သော၊ အကြင်ကိလေသာအပေါင်း သည်ကား။ တာသာ၊
ဆိုစိတ်၏။ ပရိပဇ္ဇော၊ အနောက်အရှက်အမိတ်အပင်တည်း။
တတော၊ ထိုနှောက်ရှက်မိတ်ပင်သော နိဝဂ္ဂဏ၊ ကိလေသာ
အညစ်အကြေးမှ။ စိတ္တံ၊ စိတ်သည်။ ဝိသုဒ္ဓိတိ၊ စင်ကြယ်၏။
ဝိသုဒ္ဓိတ္တာ၊ စင်ကြယ်သည်၏အဖြစ်ကြောင့်။ စိတ္တံ၊ စိတ်သည်။
မေဇ္ဈိမံ သမထ နိမိတ္တံ၊ မေဇ္ဈိမံ သမထ နိမိတ်သို့။ ပဋိပဇ္ဇတိ၊
ရောက်၏။ ပဋိပဇ္ဇတ္တာ၊ ရောက်သည်၏အဖြစ်ကြောင့်။ တတ္ထ၊ ထို
မေဇ္ဈိမံ သမထ နိမိတ်သို့။ စိတ္တံ၊ စိတ်သည်။ ပက္ခန္ဓတိ၊ ပြေးဝင်၏။
ပရိပဇ္ဇတော၊ နှောက်ရှက်မိတ်ပင်သော နိဝဂ္ဂဏ၊ ကိလေသာအညစ်
အကြေးမှ။ စိတ္တံ၊ စိတ်သည်။ ယဉ္စ ဝိသုဒ္ဓိတိ၊ အကြင်စင်ကြယ်တာ
ကလည်း လက္ခဏာ တပါး။ ဝိသုဒ္ဓိတ္တာ၊ စင်ကြယ်သည်၏အဖြစ်ကြောင့်။
စိတ္တံ၊ စိတ်သည်။ မေဇ္ဈိမံ သမထ နိမိတ္တံ၊ မေဇ္ဈိမံ သမထ နိမိတ်သို့။
ယဉ္စ ပဋိပဇ္ဇတိ၊ အကြင်ရောက်ထာကလည်း လက္ခဏာ တပါး။
ပဋိပဇ္ဇတ္တာ၊ ရောက်သည်၏အဖြစ်ကြောင့်။ တတ္ထ၊ ထို မေဇ္ဈိမံ သမထ
နိမိတ်သို့။ စိတ္တံ၊ စိတ်သည်။ ယဉ္စ ပက္ခန္ဓတိ၊ အကြင်ပြေးဝင်တာ
လည်း လက္ခဏာ တပါး။

၆၆
xx

ဘင်္ဂါနုပဿနာဉာဏဿ ပဋိပဒါဝိသုဒ္ဓိအာဒိ။ အာဒိဿ
ဂူမာနိတိဏိလက္ခဏာနိ။
ဘင်္ဂါနုပဿနာဉာဏဿ၊ ဘင်္ဂါဉာဏ်၏။ ပဋိပဒါဝိသုဒ္ဓိ၊
အကျင့်၏စင်ကြယ်ခြင်း သည်ကား။ အာဒိ၊ အစတည်း။ အာဒိဿ၊
အစ၏။ လက္ခဏာနိ၊ လက္ခဏာတို့ သည်ကား။ ဂူမာနိတိဏိ၊
ကျသုံးပါးတို့တည်း။

တေနုရစ္စတိဘင်္ဂါနုပဿနာဉာဏံ အာဒိကလျာဏဉ္စေပော
တိ၊ တိလက္ခဏသမ္ပန္နိန္ဒြိယံ။

တေနု၊ ထို့ကြောင့်။ ဘင်္ဂါနုပဿနာဉာဏံ၊ ဘင်္ဂါဉာဏ်သည်။
အာဒိကလျာဏဉ္စေ၊ အစ၏ကောင်းခြင်း သည်လည်း။ ဟောတိ၊
ဖြစ်၏။ တိလက္ခဏသမ္ပန္နိန္ဒြိယံ၊ သုံးပါးသောလက္ခဏာနှင့်မြည်စုံ
သည်လည်း။ ဟောတိဖြစ်၏။ ဂူတိ၊ ကျသို့။ ရစ္စတိ၊ ဆိုအပ်၏။

ဘင်္ဂါနုပဿနာဉာဏဿ ဥပေက္ခာနုဖြူယနာ၊ မေဇ္ဈိ
မေဇ္ဈိဿ ကတိလက္ခဏာနိ။ မေဇ္ဈိဿတိဏိလက္ခဏာနိ။
ဘင်္ဂါနုပဿနာဉာဏဿ၊ ဘင်္ဂါဉာဏ်၏။ ဥပေက္ခာနုဖြူယနာ၊
ဥပေက္ခာကိုပွားခြင်း သည်ကား။ မေဇ္ဈိ၊ အလယ်တည်း။ မေဇ္ဈိဿ၊
အလယ်၏။ လက္ခဏာနိ၊ လက္ခဏာတို့ သည်ကား။ ကတိ၊ အဘယ်

ဗျာဓိ နည်း။ မန္တလေး။ အလယ်ဇာ။ လက္ခဏာ နိ။ လက္ခဏာ တို့
သည် ကား။ တိဏိ။ သုံး ပါး တို့ တည်း။

နောက် ဂုဏ် ဖိတ် ပင် သော နိဝရဏံ။ ကိလေသာ အညစ်အ

ကြေး မှာ စင်ကြယ် သော စိတ်ကို။ သုတ် သင် ဂွင်း လင်း သွယ် ဖြင့်
သည် ဇာ အဖြစ် ကြောင့်။ စင်ကြယ် ရေ နှစ် ဖာ ဖန် သုတ် သင် ဂွင်း

လင်း ခြင်း နှင့် ကြောင့် ကြ မှ မ ဖြေ။ စင်ကြယ် သော စိတ်ကို။ အညစ်
အကြေး မရှိ ဖြီ ဟု။ အညီ အညွတ် ဖြေ။ လျစ်လျူ ဂုဏာ ကလည်း

လက္ခဏာ တပါး။ သုတ် သော အဘို့ အစု။ လွန် သော အဘို့ အစု။
နှစ်ခု တို့ သို့။ မရောက် ရေ နှစ်။ အညီ အမျှ သမထ သို့ ရောက် သည့်

ဇာ အဖြစ် ကြောင့်။ သမထ သို့ ရောက် သော စိတ်ကို။ တဖန် အညီ
အမျှ တပါး။ တည်ထား ခြင်း နှင့် ကြောင့် ကြ မှ မ ဖြေ။ သမထ သို့

ရောက် သော စိတ်ကို။ မသုတ် မလွန် ဖြီ ဟု။ အညီ အညွတ် ဖြေ။
လျစ်လျူ ဂုဏာ ကလည်း လက္ခဏာ တပါး။ အနုသယ-ပရိယတ္တ

ဘဝ တဖန် ခန္ဓာ နာမ် ရပါ။ ခြေ ဖြမ်း သော ခဏ။ သမထ သို့ ရောက်
သည် ဇာ အဖြစ် ကြောင့် သာ လျှင် လည်း။ ဂုံ ခါ မ ဖြီး မှ။ ကိမ်း ယှဉ်

ရော နှော။ ဆက် ဆံ သော ကိလေသာ ကို ပယ် ခွန် ကျိ။ ကိလေသာ
အဖော် ကင်း။ တကိုယ် တည်း ခြင်း ထင် သော စိတ်ကို။ တဖန်

ကိလေသာ အဖော် ကင်း။ တကိုယ် တည်း ခြင်း ထင် စေ ခြင်း နှင့်
ကြောင့် ကြ မှ မ ဖြေ။ ကိလေသာ အဖော် ကင်း။ တကိုယ်

တည်း ခြင်း ထင် သော စိတ်ကို။ အဖော် မရှိ ဖြီ ဟု။ အညီ
အညွတ် ဖြေ။ လျစ်လျူ ဂုဏာ ကလည်း လက္ခဏာ တပါး။

ဝိသုဒ္ဓိ စိတ္တံ အဇ္ဈိပေက္ခတိ။ သမထ ပဋိပ္ပန္နံ အဇ္ဈိပေက္ခ

တိ။ ဧကတ္ထု ပဋ္ဌာနံ အဇ္ဈိပေက္ခတိ။ ယဉ္ဇ ဝိသုဒ္ဓိ စိတ္တံ အဇ္ဈိပေက္ခ

တိ။ ယဉ္ဇ သမထ ပဋိပ္ပန္နံ အဇ္ဈိပေက္ခတိ။ ယဉ္ဇ ဧကတ္ထု ပဋ္ဌာ

နံ အဇ္ဈိပေက္ခတိ။
ဝိသုဒ္ဓိ စင်ကြယ် သော။ စိတ္တံ။ စိတ်ကို။ အဇ္ဈိပေက္ခတိ။
လျစ်လျူ ဂုဏ်။ သမထ ပဋိပ္ပန္နံ။ သမထ သို့ ရောက် သော စိတ္တံ

စိတ်ကို။ အဇ္ဈိပေက္ခတိ။ လျစ်လျူ ဂုဏ်။ ဧကတ္ထု ပဋ္ဌာနံ။
ကိလေသာ အဖော် ကင်း။ တကိုယ် တည်း ခြင်း ထင် သော။

စိတ္တံ။ စိတ်ကို။ အဇ္ဈိပေက္ခတိ။ လျစ်လျူ ဂုဏ်။ ဝိသုဒ္ဓိ စင်
ကြယ် သော။ စိတ္တံ။ စိတ်ကို။ ယဉ္ဇ အဇ္ဈိပေက္ခတိ။ အကြင်
လျစ်လျူ ဂုဏာ ကလည်း လက္ခဏာ တပါး။ သမထ ပဋိပ္ပန္နံ။
သမထ သို့ ရောက် သော။ စိတ္တံ။ စိတ်ကို။ ယဉ္ဇ အဇ္ဈိပေက္ခတိ။ အ

ကြင် လျစ်လျူ ဂုဏာ ကလည်း လက္ခဏာ တပါး။ ဧကတ္ထု ပဋ္ဌာနံ။
ကိလေသာ အဖော် ကင်း။ တကိုယ် တည်း ခြင်း ထင် သော။ စိတ္တံ။
စိတ်ကို။ ယဉ္ဇ အဇ္ဈိပေက္ခတိ။ အကြင် လျစ်လျူ ဂုဏာ ကလည်း

လက္ခဏာတပါး။

ဘင်္ဂါနုပဿနာဉာဏဿ ဥပေက္ခါနုဖြူပာနာ၊ မဇ္ဈိယ၊ မဇ္ဈိယာ
ကုမာနိတိ၊ ကိလက္ခဏာနိ။

ဘင်္ဂါနုပဿနာဉာဏဿ၊ ဘင်္ဂါဉာဏ်၏။ ဥပေက္ခာနုဖြူပာ
နာ၊ ဥပေက္ခာကို ပွားခြင်း သည်ကား။ မဇ္ဈိယ၊ အလယ်တည်း။ မဇ္ဈိယာ၊
အလယ်၏။ လက္ခဏာနိ၊ လက္ခဏာတို့ သည်ကား။ ကုမာနိတိ၊
ကျသုံး ပါးတို့ တည်း။

တေနုဗုဒ္ဓတိ ဘင်္ဂါနုပဿနာဉာဏံ မဇ္ဈိယာလျာဏဇ္ဇေဝဟော
တိ၊ တိလက္ခဏာသမ္ပန္နိန္ဒြိယံ။

တေနု၊ ထို့ကြောင့်။ ဘင်္ဂါနုပဿနာဉာဏံ၊ ဘင်္ဂါဉာဏ်သည်။
မဇ္ဈိယာလျာဏဇ္ဇေဝ၊ အလယ်၏ကောင်းခြင်း သည်လည်း။ ဟော
တိ၊ ဖြစ်၏။ တိလက္ခဏာသမ္ပန္နိန္ဒြိယံ၊ သုံးပါးသော လက္ခဏာ နှင့်ပြည့်
စုံသည်လည်း။ ဟောတိ၊ ဖြစ်၏။ ကုတိ၊ ကျသို့။ ဗုဒ္ဓတိ၊ ဆိုအပ်၏။

ကျသို့၊ ဘင်္ဂါနုပဿနာဉာဏံ၊ တဘက်ကမ်း ရောက်သော
ယောဂီ ပုဂ္ဂိုလ်၏ ဘင်္ဂါဉာဏ်၊ ထင်ပုံ-မြင်ပုံ-သိပုံ-မှတ်ပုံ-ဂွဗုံ-အ
ညီအညွတ်ဂွဗျာဏ်နေပုံ- ကိလေသာကိုပယ်ပုံ- ကိလေသာကိုပယ်
သောကိစ္စ နှင့်ပြည့်စုံပုံ- ဘာဝနာဖြူစင်ပုံ- ဘာဝနာညစ်ကြေးပုံ-
ဘာဝနာ ပြီးဆုံးပုံ- ဘာဝနာ မပြီး ဆုံးပုံ၊ အလုံးစုံကို၊ အသေအချာ
မှတ်သို့ ကုကား။

တဘက်ကမ်းရောက်သော၊ ဘင်္ဂါဉာဏ်နှင့်ပြည့်စုံသော၊
ယောဂီ ပုဂ္ဂိုလ်ဟု သည်ကား။ ယုတ်လည်း၊ မယုတ်၊ လွန်လည်း
မလွန်၊ အညီအမျှ၊ စီရိယာထောက်ပံ့သောအတိုင်း ဖြစ်သော၊
ဝိပဿနာစိတ်ကို၊ တဖြာမဇ္ဈိတ္တုပေက္ခာအလိုအားဖြင့်၊ ကောင်း
စွာအညီအညွတ် ဂွဗျာဏ်သာနေ၏။

(ထင်ပုံ-မြင်ပုံ-သိပုံ-မှတ်ပုံ-ဂွဗုံ- အညီအညွတ်ဂွဗျာဏ်နေ
ပုံကား)။

ဥပလက္ခဏာ။ မြင်သောခဏ၊ မြင်-မြင်တယ်ဟု အမှတ်
ဖြူသဖြင့်၊ ပျက်သဟု-ဂွဗျာသောဋ္ဌာန၊ ဒွါရ-အာရုံ-ဝိညာဏ်-ဖဿ-
ဝေဒနာ၊ မေဓိန်း ဆုံကြသော ကာလ၊ ခန္ဓာက-၅-ပါး။ တပါးပါးက
အာရုံထင်၊ ပျက်သဟု ဂွဗျာမြင်ပုံကစိတ်၊ အာရုံတချက်၊ စိတ်တ
ချက်၊ ခဏခြင်းခဏအောင်၊ ပျက်သဟု-ပျက်သဟု၊ အမှတ်ဖြူ
သဖြင့်၊ မမြတ်ဂွဗျာသောဉာဏ်အစဉ်၊ ရှေ့မြှောက်လျှို၊ တံလျှပ်လျှို၊ အ
ပျက်ကိုသာမြင်လျှို၊ အလှိုလှိုထင်အောင်၊ ထိုထို့အာရုံ၊ တဖြာတည်း
မလွတ်၊ သိမှတ်ဝတ်ဖြူသောဝိပဿနာစိတ်ကို၊ တဖြာမဇ္ဈိတ္တု
ပေက္ခာအလိုအားဖြင့်၊ ကောင်းစွာအညီအညွတ်ဂွဗျာဏ်သာနေ၏။
အညီအညွတ်ဂွဗျာဏ်နေသောကာလ၊ ကိလေသာကိုပယ်သောကိစ္စ၊

ဝိပဿနာပညိန္ဒြေ၊ ဘာဝနာချိန်ကျ ဖြီဟူ၊ ဝိပဿနာဉာဏ်အား ဂြေ
ဂြုထင်အောင်၊ ဂြေးကာလက၊ ဆောင်ကျပြသော၊ ပါဠိဟာဂီယပညာ၊
ကိလေသာကို ပယ်သော ကိစ္စ မရှိသော အလို့၊ ဝိပဿနာပညာနှင့်
အသိလက္ခဏာ တူသော အလို့အားဖြင့်၊ ဝိပဿနာပညာက၊ ကိ
လေသာကို ပယ်သော ကိစ္စ၊ လွန်လည်း လွန်၏။ ကိလေသာကို ပယ်
လည်း ပယ်၏။ ဝိပဿနာပညိန္ဒြေ၊ ဘာဝနာ ချိန်ကျ လည်း ကျ၏။

တထာပဂ္ဂဟိတံ ခိတ္တံ သာဓုကံ အဇ္ဈပေက္ခာတိ ဥပေက္ခာဝသေန
ပညာဝသေန ပညိန္ဒြေယံ အဓိမတ္တံ ဟောတိ။

တထာပဂ္ဂဟိတံ၊ ယုတ်လည်း မယုတ်၊ လွန်လည်း မလွန်၊ အညီ
အမျှ၊ ဝိဂီယထောက်ပင့်သော အတိုင်း ဖြစ်သော။ ခိတ္တံ၊ ဝိပဿနာစိတ်
ကို။ ဥပေက္ခာဝသေန၊ တဖြာ မဇ္ဈတ္တပေက္ခာ အလို့အားဖြင့်။ သာဓုကံ
ကောင်းစွာ။ အဇ္ဈပေက္ခာတိ၊ အညီအညွတ် ဂြု၏။ ပညာဝသေန၊
ပါဠိဟာဂီယ ပညာအလို့အားဖြင့်။ ပညိန္ဒြေယံ၊ ဝိပဿနာ ပညိန္ဒြေ
သည်။ အဓိမတ္တံ၊ ကိလေသာကို ပယ်သော ကိစ္စ လွန်သည်။ ဟော
တိ၊ ဖြစ်၏။

(ကိလေသာကို ပယ်ပုံ- ကိလေသာကို ပယ်သော ကိစ္စ နှင့် ပြည့်
စုံပုံ- ဝိပဿနာပညိန္ဒြေ ဘာဝနာ ချိန်ကျ ပုံ ကား)။

ဥပလက္ခဏာ။ မြင်သော ခဏ၊ မြင်- မြင်တယ်ဟု အမှတ်ပြုသ
ဖြင့်၊ ဗျက်သဟု- ဂြုသောဌာန၊ ခွဲရ- အာရုံ- ဝိညာဏ်- မဿ- ဝေဒနာ၊
ပေါင်း ဆုံကြ သောကာလ၊ ခန္ဓာက- ၅-ပါး၊ တပါးပါး က အာရုံထင်၊
ဗျက်သဟု ဂြု မြင်ပုံကစိတ်၊ အာရုံတချက်၊ စိတ်တချက်၊ ခဏခြင်း
ခဏအောင်၊ ဗျက်သဟု- ဗျက်သဟု၊ အမှတ်ပြုသဖြင့်၊ မပြတ်ဂြုသော
ဉာဏ်အစဉ်၊ ရေပြွန်လို့၊ တံလျှပ်လို့၊ အဗျက်ကိုသာ မြင်ကျ၊ အလို့လို့
ထင်အောင်၊ ထိုထို့အာရုံ၊ တပြိုင်တည်း မလွတ်၊ သိမှတ်ဝတ်ပြုသော
ဝိပဿနာစိတ်ကို၊ တဖြာ မဇ္ဈတ္တပေက္ခာ အလို့အားဖြင့်၊ ကောင်းစွာ
အညီအညွတ် ဂြုကျနေသောကာလ၊ ဝိပဿနာစိတ်၊ ကိလေသာမှ လွတ်
၏။ ဝိပဿနာစိတ်- ကိလေသာက လွတ်မှ၊ ဝိပဿနာ ပညိန္ဒြေ၊ ဘာ
ဝနာ ချိန်ကျ၏။ ဝိပဿနာ ပညိန္ဒြေ၊ ဘာဝနာ ချိန်ကျ မှ၊ ကိလေသာ
ကို ပယ်သော ကိစ္စ၊ ဝိပဿနာ ပညိန္ဒြေ၊ ဘာဝနာ ချိန်ကျ ဖြီဟူ၊
ဝိပဿနာဉာဏ်အား ဂြေး ဂြုထင်အောင်၊ ဂြေး ကာလက ဆောင်ကျ
ပြသော၊ ပါဠိဟာဂီယ ပညာ၊ ကိလေသာကို ပယ်သော ကိစ္စ မရှိ
သော အလို့၊ ဝိပဿနာ ပညာနှင့်၊ အသိလက္ခဏာ တူသော အလို့အား
ဖြင့်၊ ဝိပဿနာပညာက၊ ကိလေသာကို ပယ်သော ကိစ္စ လွန်လည်း
လွန်၏။ ကိလေသာကို ပယ်လည်း ပယ်၏။ ဝိပဿနာ ပညိန္ဒြေ၊ ဘာ
ဝနာ ချိန်ကျ လည်း ကျ၏။

ဥပေက္ခာဝသေ့နုနာနတ္တကိလေသေဟိစိတ္တံဝိမုစ္ဆတိ၊ ဝိမောက္ခ
 ဝသေ့နုပညာဝသေ့နုပညိန္ဒြိယံ အဓိမတ္တံဟောတိ။
 ဥပေက္ခာဝသေ့နု တဗြမန္တတ္ထူပေက္ခာအလိုအားဖြင့်၊ နာနတ္တကိ
 လေသေဟိ၊ အထူးထူးသောကိလေသာတို့မှာ၊ စိတ္တံ၊ ဝိပဿနာစိတ်သည်။
 ဝိမုစ္ဆတိ၊ လွတ်၏။ ဝိမောက္ခဝသေ့နု၊ လွတ်သောအလိုအားဖြင့်။ ပညာ
 ဝသေ့နု၊ ပါရိယာဂိယ ပညာအလိုအားဖြင့်။ ပညိန္ဒြိယံ၊ ဝိပဿနာပညာ
 ဖြစ်သည်။ အဓိမတ္တံ၊ ကိလေသာကိုပယ်သောကိစ္စကွန်သည်။ ဟော
 တိ၊ ဖြစ်၏။

(ဘာဝနာကိုပွားပုံ၊ ဘာဝနာကိုပွားသောကိစ္စနှင့်ပြည့်စုံပုံ- ဘာ
 ဝနာပြီးဆုံးပုံကား။)

ဥပလက္ခဏာ။ မြင်သောခဏ၊ မြင်- မြင်တယ်ဟု အမှတ်ပြုသဖြင့်၊
 ပျက်သဟု- ဂြုသောဌာန၊ ဒွါရ- အာရုံ- ဝိညာဏ်- ဖဿ- ဝေဒနာ၊ ပေါင်းဆုံ
 ဩသောကာလ၊ ခန္ဓာတ- ၅- ပါး၊ တပါး ပါးကအာရုံထင်၊ ပျက်သဟု
 ဂြုမြင်ပုံကစိတ်၊ အာရုံတချက်၊ စိတ်တချက်၊ ခဏခြင်းခက်အောင်၊
 ပျက်သဟု- ပျက်သဟု၊ အမှတ်ပြုသဖြင့်၊ မဖြတ်ဂြုသောညာဏ်
 အစဉ်၊ ဂေ မြွက်လို့၊ တံလျှပ်လို့၊ အပျက်ကိုသာမြင်၍ အလိုလိုထင်
 အောင်၊ ထိုထိုအာရုံ၊ တဖြဲတည်းမလွတ်၊ သိမှတ်ဝတ်ပြုသော ဝိ
 ပဿနာစိတ်ကို၊ တဗြမန္တတ္ထူပေက္ခာ အလိုအားဖြင့်၊ ကောင်းစွာအ
 ညီအညွတ်ဂြု၍နေသောကာလ၊ ဝိပဿနာစိတ်၊ ကိလေသာမှလွတ်
 သည်၏အဖြစ်ကြောင့်၊ ဝိပဿနာစိတ္တုပ္ပါဒ်၌ ပါသော သမာဓိ-ပညာ
 အားဖြင့်- ၂- ပါး။ ။ ကုန္ဒြိအားဖြင့်- ၅- ပါး။ ထို- ၃- ပါးသောတရားတို့
 သည်၊ ကိလေသာမှလွတ်သောကိစ္စ တူကြကုန်၏။ ကိလေသာမှ
 လွတ်သောကိစ္စ တူကြသော အနက်သဘောကြောင့်၊ ဟောဝိပုဂ္ဂိုလ်
 ၏ညာဏ်အား၊ လေးပါးသောဘာဝနာတို့သည်၊ ပြည့်စုံခြင်းသို့ရောက်
 ကြကုန်၏။

ဝိမုတ္တတ္တာ/တေဓမ္မာ/ဧကရသာပောန္တိ။ ဧကရသဋ္ဌေနု
 ဘာဝနာ။

ဝိမုတ္တတ္တာ၊ ကိလေသာမှလွတ်သည်၏အဖြစ်ကြောင့်။ တေ
 ဓမ္မာ၊ ထို- ၃- ပါးသောတရားတို့သည်။ ဧကရသာ၊ ကိလေသာမှ
 လွတ်သောကိစ္စ တူကြကုန်သည်။ ပောန္တိ၊ ဖြစ်ကြကုန်၏။ ဧက
 ရသဋ္ဌေနု၊ ကိလေသာမှလွတ်သောကိစ္စ တူကြသော အနက်သဘော
 ကြောင့်။ ယောဝိနော၊ ယောဝိပုဂ္ဂိုလ်၏။ ဉာဏဿ၊ ဉာဏ်အား။
 ဘာဝနာ၊ လေးပါးသောဘာဝနာတို့သည်။ ပါရိယာဂိ၊ ပြည့်စုံခြင်းသို့။
 ဝိပုဂ္ဂိုလ်၊ ရောက်ကြကုန်၏။
 ဘာဝနာပညာ/ဉာဏဿ သဒ္ဓဟံသနာ ပရိယောသာနံ။ ပရိယော
 သာနံ သာဓာနိလက္ခဏာနိ။ ပရိယောသာနံ သာဓာနိလက္ခဏာနိ။

ဘာဝါနုပဿနာဉာဏဿ၊ ဘာဝါဉာဏ်၏။ သမ္ပဟံသနာ၊ ဘာဝနာ၏။ ဖြီးဆုံးခြင်းသည်ကား။ ပရိယောသာနံ၊ အဆုံးတည်း။ ပရိယောသာနုဿ၊ အဆုံး၏။ လက္ခဏာနိ၊ လက္ခဏာတို့သည်ကား။ ဣတိ၊ အဘယ်မျှတို့နည်း။ ပရိယောသာနုဿ၊ အဆုံး၏။ လက္ခဏာနိ၊ လက္ခဏာတို့သည်ကား။ စတ္တာဂီ၊ လေးပါးတို့တည်း။

ဝိပဿနာစိတ္တုပ္ပါဒ်၌ပါသော၊ သမာဓိ-ပညာ-၂-ပါးတို့တွင်၊ သမာဓိက ပရိယုဋ္ဌာန်ကိလေသာ ကိုဖြိုဖျက်သော ကိစ္စ-သမထ။ ပညာက အနုသယကိလေသာကိုပယ်သောကိစ္စ-ဝိပဿနာ။ သမထ၊ ကျိဝိပဿနာတရား၊ ၂-ပါးတို့၏၊ ဇာပါးသည်တပါးကိုမလွန်ကြသော အနက်သဘောကလည်း၊ ဘာဝနာဖြီးဆုံးသောလက္ခဏာတပါး။ ဝိပဿနာစိတ္တုပ္ပါဒ်၌ပါသော၊ ကုန္ဒေ-၅-ပါးတို့တွင်၊ သန္တိန္ဒြေက-အသန္တိယကိလေသာမှလွတ်သောကိစ္စ၊ ဝီရိယိန္ဒြေက-သန္တိကိလေသာမှလွတ်သောကိစ္စ၊ သတိန္ဒြေက-ပမာဒကိလေသာမှလွတ်သောကိစ္စ၊ သမာဓိန္ဒြေက-ဝိက္ခေပကိလေသာမှလွတ်သောကိစ္စ၊ ပညိန္ဒြေက-မောဟကိလေသာမှလွတ်သောကိစ္စ။ ကျသို့၊ ကုန္ဒေ-၅-ပါးတို့၏၊ ကိလေသာမှလွတ်သောကိစ္စတို့ကြသော အနက်သဘောကလည်း၊ ဘာဝနာဖြီးဆုံးသောလက္ခဏာတပါး။ ဝိပဿနာစိတ္တုပ္ပါဒ်၌ပါသော၊ သမာဓိ-ပညာအားဖြင့်-၂-ပါး၊ ကုန္ဒေအားဖြင့်-၅-ပါး၊ ထို-၇-ပါးသောတရားတို့၏၊ ကိုယ်စီကိုယ်ငါ့ကိလေသာမှလွတ်သောကိစ္စတို့မျှအောင်၊ ဝီရိယဝဇ္ဇကဆောင်သော အနက်သဘောကလည်း၊ ဘာဝနာဖြီးဆုံးသောလက္ခဏာတပါး။ ဝိပဿနာစိတ္တုပ္ပါဒ်၌ပါသော၊ သမာဓိ-ပညာအားဖြင့်-၂-ပါး၊ ကုန္ဒေအားဖြင့်-၅-ပါး၊ ထို-၇-ပါးသောတရားတို့၏၊ ဥပါဒ်ခဏကို-ဋီခဏက၊ ဋီခဏကို-ဘင်ခဏက၊ အလေ့အလာတွင်သော အလိုအားဖြင့်၊ မှီဝဲသော အနက်သဘောကလည်း၊ ဘာဝနာဖြီးဆုံးသောလက္ခဏာတပါး။

တတ္ထ၊ ဇာတာနံ၊ ဓမ္မာနံ၊ အနတိဝတ္တနုဋ္ဌေန သမ္ပဟံသနာ၊ ကုန္ဒိယာနံ ဧကဂုသဋ္ဌေန သမ္ပဟံသနာ၊ တဒုပဂဝီရိယဝါဟနုဋ္ဌေန သမ္ပဟံသနာ၊ အသေဝနုဋ္ဌေန သမ္ပဟံသနာ။

တတ္ထ၊ ထိုဝိပဿနာစိတ္တုပ္ပါဒ်၌၊ ဇာတာနံ၊ ဖြစ်ကြကုန်သော ဓမ္မာနံ၊ သမာဓိပညာတရား-၂-ပါးတို့၏။ အနတိဝတ္တနုဋ္ဌေန၊ တပါးသည်တပါးကိုမလွန်သော အနက်သဘောကြောင့်လည်း။ သမ္ပဟံသနာ၊ ဘာဝနာဖြီးဆုံးသောလက္ခဏာတပါး။ ကုန္ဒိယာနံ၊ ကုန္ဒေ-၅-ပါးတို့၏။ ဧကဂုသဋ္ဌေန၊ ကိလေသာမှလွတ်သောကိစ္စတို့ကြသော အနက်သဘောကြောင့်လည်း။ သမ္ပဟံသနာ၊ ဘာဝနာဖြီးဆုံးသောလက္ခဏာတပါး။ တဒုပဂဝီရိယဝါဟနုဋ္ဌေန

ထို-၇-ပါးသော တရားတို့၏ ကိုယ်စီ ကိုယ်ပင်၊ ကိလေသာမှ လွတ်သော
ကိစ္စတူ ဟူအောင်၊ ဝီရိယ ဂုဏ်အောင်သော အနက်သဘောကြောင့်
လည်း။ သမ္မတံ သနာ၊ ဘာဝနာ ဖြီး ဆုံးသော လက္ခဏာ ဝါးပါး။ အာ
သေဝန ဌေနံ၊ ဖြီဝဲသော အနက်သဘောကြောင့်လည်း။ သမ္မတံ သနာ၊
ဘာဝနာ ဖြီး ဆုံးသော လက္ခဏာ တပါး။

ဘင်္ဂါနုပဿနာ ဉာဏဿ သမ္မတံ သနာ ပရိယောသာနံ၊ ပရိယော
သာနုဿ ကုမာနိ စတ္တာဂီလက္ခဏာနိ။
ဘင်္ဂါနုပဿနာ ဉာဏဿ၊ ဘင်္ဂါနုပဿနာ၊ သမ္မတံ သနာ၊ ဘာဝနာ
၏ ဖြီး ဆုံးခြင်း သည်ကား။ ပရိယောသာနံ၊ အဆုံး တည်း။ ပရိယော သာ
နုဿ၊ အဆုံး ၏။ လက္ခဏာနိ၊ လက္ခဏာတို့ သည်ကား။ ကုမာနိ စတ္တာဂီ
ဏှိလေးပါးတို့ တည်း။ စောနုရစ္ဆတိ ဘင်္ဂါနုပဿနာ ဉာဏ် ~~အနိ~~ က
(ဘာဝနာ ဖြူစင်ပုံ - ဘာဝနာ ညစ်ကြေးစုံကား)။ *ပရိယောသာနု

ထို-၄-ပါးသော ဘာဝနာတို့တွင်၊ တပါး တပါးသော ဘာဝနာ
သည်ကား၊ သံ ကိလေသ ဘာဝနာ - ဝေါဒါန ဘာဝနာ အားဖြင့်-၂-ပါး။ ထို
၂-ပါးတို့တွင်၊ ဝိပဿနာ ခိတ္တုပ္ပါဒ် ဖြစ်ပါသော၊ သမာဓိ-ပညာ-၂-ပါး တို့
၏ ကိလေသာမှ လွတ်သော ကိစ္စတူ ဟူ သည်၏ အဖြစ်ကို၊ မပြုခြင်း
သည်ကား၊ သံ ကိလေသ ဘာဝနာ မည်၏။ သမာဓိ-ပညာ-၂-ပါးတို့၏
ကိလေသာမှ လွတ်သော ကိစ္စတူ ဟူ သည်၏ အဖြစ်ကို ပြုခြင်း သည်
ကား၊ ဝေါဒါန ဘာဝနာ မည်၏။ ဝိပဿနာ ခိတ္တုပ္ပါဒ် ဖြစ်ပါ
သော၊ ကုန္တေ

-၅-ပါး တို့၏ ကိလေသာမှ လွတ်သော ကိစ္စတူ ဟူ သည်၏ အဖြစ်ကို
မပြုခြင်း သည်ကား၊ သံ ကိလေသ ဘာဝနာ မည်၏။ ကုန္တေ-၅-ပါး
တို့၏ ကိလေသာမှ လွတ်သော ကိစ္စတူ ဟူ သည်၏ အဖြစ်ကို၊ ပြု
ခြင်း သည်ကား၊ ဝေါဒါန ဘာဝနာ မည်၏။ ဝိပဿနာ ခိတ္တုပ္ပါဒ် ဖြစ်ပါ
သော၊ ဝီရိယ-၇-ပါး တို့၏ ကိလေသာမှ လွတ်သော ကိစ္စတူ ဟူ သည်
သည်၏ အဖြစ်ကို၊ မပြုခြင်း သည်ကား၊ သံ ကိလေသ ဘာဝနာ မည်
၏။ ဝီရိယ-၇-ပါး တို့၏ ကိလေသာမှ လွတ်သော ကိစ္စတူ ဟူ သည်
၏ အဖြစ်ကို၊ ပြုခြင်း သည်ကား၊ ဝေါဒါန ဘာဝနာ မည်၏။ ဝိပဿ

နာ ခိတ္တုပ္ပါဒ် ဖြစ်ပါသော၊ အာသေဝနာ-၇-ပါး တို့၏ ကိလေသာမှ လွတ်
သော ကိစ္စတူ ဟူ သည်၏ အဖြစ်ကို၊ မပြုခြင်း သည်ကား၊ သံ ကိ
လေသ ဘာဝနာ မည်၏။ အာသေဝနာ-၇-ပါး တို့၏ ကိလေသာမှ
လွတ်သော ကိစ္စတူ ဟူ သည်၏ အဖြစ်ကို၊ ပြုခြင်း သည်ကား၊
ဝေါဒါန ဘာဝနာ မည်၏။

သံ ကိလေသ ဝေါဒါနေ သူတိ၊ သမာဓိပညာနံ သမာဓိသတာယ
သကရဏံ ဘာဝနာယ သံ ကိလေသော၊ ကရဏံ ဝေါဒါနံ၊ တထာ
သေသေ သူပိ။

သံ ကိလေသ ဝေါဒါနေ သူတိ၊ သံ ကိလေသ ဝေါဒါနေ သူဟူသည်
သံ ကိလေသ ဝေါဒါနေ သူတိ၊ သံ ကိလေသ ဝေါဒါနေ သူဟူသည်

ကိလေသာမှ လွတ်သော ကိစ္စတူ ဟူသည်၏ အဖြစ်ကို မပြုခြင်း သည်ကား၊ သံ ကိလေသ ဘာဝနာ မည်၏။ ကုန္တေ-၅-ပါး တို့၏ ကိလေသာမှ လွတ်သော ကိစ္စတူ ဟူသည်၏ အဖြစ်ကို ပြုခြင်း သည်ကား၊ ဝေါဒါန ဘာဝနာ မည်၏။ ဝိပဿနာ ခိတ္တုပ္ပါဒ် ဖြစ်ပါသော၊ အာသေဝနာ-၇-ပါး တို့၏ ကိလေသာမှ လွတ်သော ကိစ္စတူ ဟူသည်၏ အဖြစ်ကို မပြုခြင်း သည်ကား၊ သံ ကိလေသ ဘာဝနာ မည်၏။ အာသေဝနာ-၇-ပါး တို့၏ ကိလေသာမှ လွတ်သော ကိစ္စတူ ဟူသည်၏ အဖြစ်ကို ပြုခြင်း သည်ကား၊ ဝေါဒါန ဘာဝနာ မည်၏။

ကား။ သမာဓိပညာနံ၊ သမာဓိ-ပညာ-၂-ပါး တို့၏။ သမာဓိပညာယ၊ ကိလေသာ
 သမုတ္တုလွတ်သော ကိစ္စ၊ တူ ဖြစ်သည့်အဖြစ်ကို။ အကရုဏံ၊ မမြဲခြင်း
 သည်ကား။ ဘာဝနာယ၊ ဘာဝနာ၏။ သံကိလေသော၊ ညစ်ကြေးခြင်း
 တည်း။ သမာဓိပညာနံ၊ သမာဓိ-ပညာ-၂-ပါး တို့၏။ သမာဓိပညာယ၊
 ကိလေသာသမုတ္တုလွတ်သော ကိစ္စ၊ တူ ဖြစ်သည့်အဖြစ်ကို။ ကရုဏံ၊ မြဲ
 ခြင်း သည်ကား။ ဘာဝနာယ၊ ဘာဝနာ၏။ ဝေါဒါနံ၊ ဖြူစင်ခြင်းတည်း။
 သေသေသုပိ၊ အကြွင်း တို့၌လည်း။ တထာ၊ ထိုအတူတည်း။

(ဘာဝနာပြီး ဆုံးပုံ- ဘာဝနာမပြီး ဆုံးပုံကား)။

ထိုသံကိလေသဘာဝနာ-ဝေါဒါနဘာဝနာ-၂-ပါး တို့တွင်၊ ညစ်ညူး
 ခြင်းကြောင့်၊ ပြီးဆုံးခြင်း သို့မရောက်သော၊ သံကိလေသဘာဝနာ၌
 ထိုထိုအဖြစ်ကို။ ဖြူစင်ခြင်းကြောင့်၊ ပြီးဆုံးခြင်း သို့မရောက်သော၊
 ဝေါဒါနဘာဝနာ၌၊ ထိုထိုအကျိုး ရှိကုန်အင်၊ အာနိသင်ကို။ ဝိပဿနာ
 မဂ္ဂမီ-မဂ္ဂမီ၊ ရှေးအခိုကာလက၊ ပါဠိဟာရိယဉာဏ်ဖြင့် =
 ဥပလက္ခက။ မြင်သောခဏ၊ မြင်-မြင်တယ်ဟု အမှတ်ပြုသဖြင့်၊
 ပျက်သဟု ရှုသောဌာန၊ ဒွါရ-အာရုံ-ဝိညာဏ်-ဖဿ-ဝေဒနာ၊ ပေါင်း
 ဆုံကြသောကာလ၊ ခန္ဓာက-၅-ပါး၊ တပါးပါး ကအာရုံထင်၊ ပျက်သ
 ဟု ရှုမြင်ပုံကစိတ်၊ အာရုံတချက်၊ စိတ်တချက်၊ ခဏခြင်းစက်
 အောင်၊ ပျက်သဟု-ပျက်သဟု၊ အမှတ်ပြုသဖြင့်၊ မပြတ်ရှုသော
 ဉာဏ်အစဉ်၊ ရေဖြောက်လို့၊ တံလျှပ်လို့၊ အပျက်ကို မမြင်ချေ၊ အလို
 လို့မထင်ခြင်းသည့် သံကိလေသဘာဝနာမည်၏။ ညစ်ညူးခြင်း
 ကြောင့်၊ ဘာဝနာပြီး ဆုံးခြင်း သို့မရောက်ဟု = ရှုကြည့်၍။
 ရေဖြောက်လို့၊ တံလျှပ်လို့၊ အပျက်ကိုသာ မြင်၍၊ အလိုလို့ထင်ခြင်းသည့်
 ဝေါဒါနဘာဝနာမည်၏။ ဖြူစင်ခြင်းကြောင့်၊ ဘာဝနာပြီး ဆုံးခြင်းသို့
 ရောက်၏ဟု = ရှုကြည့်၍။ ညစ်ညူးခြင်း ကြောင့်၊ ပြီးဆုံးခြင်းသို့မရောက်
 သော၊ သံကိလေသဘာဝနာကို ပယ်ထား ၍။ ဖြူစင်ခြင်း ကြောင့်၊ ပြီး
 ဆုံးခြင်းသို့ရောက်သော၊ ဝေါဒါနဘာဝနာကိုသာပြီး စေတတ်သော၊
 ဝိပဿနာစိတ္တုပ္ပါဒ်၌ပါသော၊ သမာဓိ-ပညာအားဖြင့်-၂-ပါး၊ ကုဒ္ဓေါအား
 ဖြင့်-၅-ပါး၊ ထို-၇-ပါးသောတရား တို့၏ ကိလေသာသမုတ္တုလွတ်သော ကိစ္စ
 တူကြသောအကြွင်းအရာအားဖြင့်၊ အချင်းချင်း၊ တပါးသည်
 တပါးကို မလွန်ခြင်းအစရှိ ကုန်သော၊ အကြွင်း-၄-ပါးသောအခြင်း
 အရာ၊ ဘာဝနာတို့ သည်ဖြစ်ကြကုန်၏။ ညစ်ညူးခြင်း ကြောင့်၊
 ပြီးဆုံးခြင်း သို့မရောက်သော၊ သံကိလေသဘာဝနာကို ပယ်
 ထား ၍။ ဖြူစင်ခြင်းကြောင့်၊ ပြီးဆုံးခြင်းသို့ရောက်သော၊ ဝေါဒါန
 ဘာဝနာကိုသာပြီး စေတတ်သော၊ ဝိပဿနာစိတ္တုပ္ပါဒ်၌ပါသော
 သမာဓိ-ပညာအားဖြင့်-၂-ပါး၊ ကုဒ္ဓေါအားဖြင့်-၅-ပါး၊ ထို-၇-ပါး
 သောတရား တို့၏ ကိလေသာသမုတ္တုလွတ်သော ကိစ္စ၊ တူကြသော ထို

အခြင်း အရာအားဖြင့်၊ ဘာဝနာ၏ပြီးဆုံးခြင်းသို့ ရောက်သည်၏အဖြစ်
 ကြောင့်။ ဘာဝနာပြီးဆုံးခြင်းသို့ ရောက်၏ဟူသည့်လည်း၊ ဝိပဿနာ
 မဂ္ဂဇီ-မဂ္ဂဇီ၊ ဂြေအညိုကာလက၊ ထိုပါဠိဟာရိယဉာဏ်ဖြင့်သာလျှင်၊
 သုတ်သင်ကြားပြီးဆုံးသည်၏အဖြစ်ကြောင့်၊ ကျသို့ ဘာဝနာပြီးဆုံးသော
 ပင်တည်းဟူ၊ မဆိုသော်လည်း ဆိုသလို၊ ထို-၄-ပါးသောအခြင်းအ
 ရာ၊ ဘာဝနာတို့သည်၊ အကြွင်းကြောင့်၊ ပြီးဆုံးကြကုန်၏။ ထို့ကြောင့်၊
 ၇-ပါးသောတရားတို့၏တပါးသည်တပါးကို မလွန်ခြင်း အစရှိသော၊
 ဘာဝနာပြီးဆုံးသောအားဖြင့်၊ ကိလေသာအညစ်အကြေးမတင်၊
 စင်ကြယ်ခြင်းကို ပြုတတ်သော၊ ဉာဏ်၏ကိစ္စပြီးဆုံးသောအလိုအား
 ဖြင့်၊ ဘာဝနာ၏ပြီးဆုံးခြင်းကို၊ သိအပ်၏ဟူဆို။

ဝေမေတေသုသံ ကိလေသဝေါဒါနေသု တံတံ အာဒိနဝံဒေါသံ၊
 အာနိသံသံ ဂုဏံ၊ ပူရေတဂံ ပါဠိဟာရိယဉာဏေနဒိသ္မာယထာ၊ အည
 မညာနုတိဝတ္တနာဒယောယောန္တိ၊ တထာဘာဝနာယသမ္ပဟံသိတတ္တာ
 တေနဝညာဏေနဝိသောဓိတတ္တာဝိသောဓနဉ္စေတု သမ္ပဟံသနံ
 တေအာကာရာယသ္မာနိပ္ပန္နာ၊ တသ္မာဓမ္မာနံ အနုတိဝတ္တနာဒိဘာဝ
 သာဓနေန ပရိယောဒါပကဿ ဉာဏဿ ကိစ္စနိပ္ပတ္တိဝသေန သမ္ပ
 ဟံသနာဝေဒိတဗ္ဗာ။

ဝေ၊ ကျသို့။ ဝေတေသုသံ ကိလေသဝေါဒါနေသု၊ ထိုသံကိလေသ
 ဘာဝနာ-ဝေါဒါနုဘာဝနာ-၂-ပါးတို့၌။ တံတံ အာဒိနဝံဒေါသံ၊ ထိုထို
 အပြစ်ကို။ တံတံ အာနိသံသံ ဂုဏံ၊ ထိုထိုအကျိုး ဂုဏ်အင်အာနိ
 သင်ကို။ ပူရေတဂံ၊ ဂြေဦးစွာ။ ပါဠိဟာရိယဉာဏေန၊ ပါဠိဟာရိ
 ယဉာဏ်ဖြင့်။ ဒိသ္မာ၊ ဂြုကြည့်၍။ ယထာ၊ အကြင်အခြင်းဖြင့်။ အည
 မညာနုတိဝတ္တနာဒယော၊ အချင်းချင်းတပါးသည်တပါးကို မလွန်ခြင်း
 အစရှိ ကုန်သော။ ယေအာကာရာ၊ အကြင်-၄-ပါးသောအခြင်းအရာ
 ဘာဝနာတို့သည်။ ယောန္တိ၊ ဖြစ်ကြကုန်၏။ တထာ၊ ထိုအခြင်းဖြင့်။
 ဘာဝနာယ၊ ဘာဝနာ၏။ သမ္ပဟံသိတတ္တာ၊ ပြီးဆုံးသည်၏အဖြစ်ကြောင့်၊
 တေနဝညာဏေန၊ ထိုပါဠိဟာရိယဉာဏ်ဖြင့်သာလျှင်။ ဝိသောဓိတတ္တာ၊
 သုတ်သင်ကြားပြီးဆုံးသည်၏အဖြစ်ကြောင့်။ ဧတေ၊ ကျသို့ ဘာဝနာပြီးဆုံး
 ရာ၌။ ဝိသောဓနံ၊ သုတ်သင်ကြားပြီးဆုံးခြင်းသည်ကား။ သမ္ပဟံသနံ၊
 ဘာဝနာ၏ပြီးဆုံးခြင်းပင်တည်း။ ဂုတိ၊ ကျသို့။ အဝုတ္တန္တိ၊ မဆို
 သော်လည်း။ ဝုတ္တိဝိယ၊ ဆိုသလို။ တေအာကာရာ၊ ထို-၄-ပါးသော
 အခြင်းအရာ ဘာဝနာတို့သည်။ ယသ္မာ၊ အကြွင်းကြောင့်၊ နိပ္ပန္နာ၊ ပြီး
 ဆုံးကြကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဓမ္မာနံ-၇-ပါးသောတရားတို့၏
 အနုတိဝတ္တနာဒိဘာဝသာဓနေန၊ တပါးသည်တပါးကို မလွန်ခြင်းအစ
 ရှိသော ဘာဝနာပြီးဆုံးသောအားဖြင့်။ ပရိယောဒါပကဿ၊ ကိလေသာ

အညစ်အကြေး မတင်၊ စင်ကြယ်ခြင်း ကိုဖြုတ်တတ်သော။ ညာဏသော
ညာဏ်၏။ ကိစ္စနိဗ္ဗတ္တိဝသေန၊ ကိစ္စပြီးဆုံးသော အလို့အားဖြင့်။
သမ္မဟံ သနာ၊ ဘာဝနာ၏ပြီးဆုံးခြင်းကို။ ဝေဒိတဗ္ဗာ၊ သိအပ်၏။

(ကျသည့်ကား။ ဘင်ညာဏ်တဘက်ကမ်းရောက်သော၊ ယော
ဂီပုဂ္ဂိုလ်၏ဘင်ညာဏ်၊ ထင်ပုံ- မြင်ပုံ- သိပုံ- မှတ်ပုံ- ရှုပုံကို
လေသာ ကိုပယ်ပုံ- ကိလေသာကိုပယ်သော ကိစ္စနှင့်ဖြည့်စုံပုံ-
ဘာဝနာကိုပွားပုံ- ဘာဝနာကိုပွားသော ကိစ္စနှင့်ဖြည့်စုံပုံ-
ဘာဝနာဖြုတ်စင်ပုံ- ဘာဝနာညစ်ကြေးပုံ- ဘာဝနာပြီးဆုံးပုံ-
ဘာဝနာမပြီးဆုံးပုံ၊ အလုံးစုံကို၊ အသေအချာ မှတ်တို့၊ ရာဇက
ရုပ်၊ ကျွတ်တွင်ရွှေအဖြစ် သတ်။)

တဘက်ကမ်းရောက်သောဘက်ညာကပ်ပစ္စုပ္ပန်ကာလသင်္ခါ
 ရတို့ပေါ်ပျက်သောခဏကိ၊ ဟုကသဟူ၍ဖြည်းသို့ တဘက်ကမ်း
 ရောက်သော်လည်း၊ အတိတ်ဟူသောနဂတ်ဟူ၍ပစ္စုပ္ပန်ဟူကာ
 လကိုခဏပြုခဲ့မှကနောက်ရောက်သောသင်္ခါရတို့ပေါ်ပျက်
 သောခဏကိ၊ ဟုကသဟူ၍သော၊ ပစ္စုပ္ပန်အရုံရှောက်သို့အစဉ်
 တစဉ်ကိ၊ အဟုကလက္ခဏာ၊ အကျယ်လျက်သောကြောင့်သာ
 ဟူ၍၊ အတိတ်အနာဂတ်သင်္ခါရတို့ပေါ်ပျက်ပျက်၍၊ ရပ်ကပ်ကပ်ကပ်
 သောစိသောဋ္ဌာနတကြိမ်ကပ်၊ ဤသဖြင့်ပြီးသောနည်းအလို
 ဌာ၊ ဤသို့၊ ခပ်သိမ်း၊ ဥသည့်အလုံးစုံသော သင်္ခါရတို့ပေါ်ပျက်
 သောသဘောကို ကျသဟူ၊ ကင်းသောသဘောကို ကင်းသဟူ
 ဟုကသောသဘောကို ဟုကသဟူ၊ ခြေတံသောသဘောကို ခြေတံ
 သဟူ၊ အရုံပြုသောဘက်ညာကပ်ကို၊ အပုဒ်တလဲလဲမှီဝဲ၊ အပုဒ်တလဲ
 လဲမှားများ၊ အပုဒ်တလဲလဲ ကြိမ်ဖန်များစွာ၊ အလေ့အလာဖြင့်
 သောထိုပေတဝီပုဂ္ဂိုလ်ကား၊ အလုံးစုံသောဘဝ၊ အလုံးစုံသောသော
 နှို၊ အလုံးစုံသောဂတိ၊ အလုံးစုံသောန္တိ၊ အလုံးစုံသောသတ္တ
 ဝါသတို့ ဌာ၊ ခဏခဏ ဟုကကြကုန်သော သင်္ခါရတို့သည်၊ သေး
 ကြီးဖြစ်ကြကုန်၏။ (ထင်ပုံကား)။

တဿအတိတသင်္ခါရုနိရုဋ္ဌိ။ ပစ္စုပ္ပန်နိရုဋ္ဌိနိ၊ အနာဂတေ
 နိဗ္ဗတ္တနုကသင်္ခါရုပိဝေခေဝနိရုဋ္ဌိယန္တိ၊ တဿတေတေသိ
 ဌာနေဘယတုပဋ္ဌာနုညာကံနာ၊ ခပုပ္ဖန္တိ။

အတိတ၊ အတိတ်ဖြစ်ကုန်သော၊ သင်္ခါရု၊ သင်္ခါရတို့သည်၊
 နိရုဋ္ဌိ၊ ခြေတံ ဟုကကြကုန်ပြီ။ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော၊
 သင်္ခါရု၊ သင်္ခါရတို့သည်။ နိရုဋ္ဌိနိ၊ ခြေတံ ဟုကကြကုန်သော၊ အနာ
 ဂတေ၊ အနာဂတ်၌။ နိဗ္ဗတ္တနုကသင်္ခါရုပိ၊ ဖြစ်လတ်သော သင်္ခါ
 ရတို့သည်လည်း၊ ဝေခေဝ၊ ဤအတူသာဟူ၍၊ နိရုဋ္ဌိယန္တိ၊
 ခြေတံ ဟုကကြကုန်လတ်၊ ကုတိ၊ ကျသို့၊ တဿတေ၊ ဤသော။
 တဿပေတဝီ၊ ထိုပေတဝီပုဂ္ဂိုလ်ကား။ တေသိဋ္ဌာနေ၊ အ
 ဟုကကိုပင်၊ သေးဟူထစသော ဤဋ္ဌာနုညာကံသဟူပဋ္ဌာနုညာကံ
 နာ၊ ဘယတုပဋ္ဌာနုညာကံ၊ အခဏသညာ။ ခပုပ္ဖန္တိ၊ ဖြစ်၏။
 တဿအတိတသင်္ခါရုနိရုဋ္ဌိ၊ ပစ္စုပ္ပန်နိရုဋ္ဌိနိ၊ အနာဂတေ
 နိဗ္ဗတ္တနုကသင်္ခါရုပိဝေခေဝဟေတိ။ တဿ။
 ဘယတုပဋ္ဌာနုညာကံပရာ၊ သေးထစသောညာကံသည်၊ ကိ၊ သော၊
 ယတိ၊ ကြောက်သလော၊ နာကယတိ၊ မကြောက်သလော။ ကုတိ၊
 ကျသို့၊ ပုဏ္ဏိတေပိ၊ ဝေးအပ်သော်လည်း။ နာကယတိ၊ မကြောက်
 မိပါသတ္တာ၊ အကြောင့်ကြောင့်၊ အသကုမသဘယတုပဋ္ဌာနုညာကံသ

ကယ ဖောဇောသယံနိဘယတိ၊ ဂေဝလှိုသယ ဝေယ ဝေယ ကုမေသုသုဗေ
သုနိပတိသန္တိ၊ သဗ္ဗေဓာနုပ္ပကံအာနုဘဝိသန္တိ၊ တိဂုဏမက္ကမေဝ၊ သော
တိ။ ဇေမေဝယ ကုပဋ္ဌာနုညာကံသယံနိဘယတိ။ ဂေဝလှိုသုသုဗေ
ဂုဏသုက္ကယသဒိသေသု၊ သုက္ကယသဒိသေသု၊ တိသုသုဗေသု၊ အတိ
ကသဒိဂုဏုနိဂုဏု၊ ပဋ္ဌပဋ္ဌာနိဂုဏုနိ၊ အာဂတနိဂုဏုသန္တိ၊ တိဂုဏ
မက္ကမေဝဟေတိ။

ယထာနာမ၊ ဥပမာမည်သည်ကား၊ စက္ခုမာ၊ မြကစိအဖြစ်ရှိသော၊
ပျဂိုဏော၊ ပောကျားသည်၊ နဂုဏုဒါရော၊ ဖြူတံခါး၊ ဌ၊ တိသော၊ အင်္ဂါ
ကသုပော၊ မီးကျီးတွင်း-၃-တွင်းတို့တို့၊ ဗြဟ္မဗောဓကယအနာ၊
ကြည့်ရှုဆင်ခြင်ခြင်းသည်ရှိသော၊ သယံ၊ မိမိသည်၊ နာယတိ၊
မကြောက်၊ ဂေဝလံ၊ သကံ၊ သကံ၊ ဒေသ၊ ကုမသုစက္ခုမတောပျဂို
သယံ၊ ကျိမ္မကစိအဖြစ်ရှိသောပောကျားအား၊ ဝေယဝေယသဗ္ဗေ၊
အကြံအကြင်ဂုဏုနားဂုဏုလှပပ်သိမ်းသောသူတို့သည်၊ ကုမေသုသုဗေ၊ ကျိ
မီးကျီးတွင်းတို့၊ ဌ၊ နိပတိသန္တိ၊ ကျရောက်ကျန်သည်ဖြစ်အံ့၊ စော
စောသဗ္ဗေ၊ ထိုထိုဂုဏုနားဂုဏုလှပပ်သိမ်းသောသူတို့သည်၊ အနုပ္ပကံ
အတိုင်းမသိသော၊ ဗုက္ကံ၊ ဆင်းဂဲကို၊ အနုဘဝိသန္တိ၊ ဝံခါးကြကု
လတံ။ ကုတိ၊ ကျသို့။ တိဂုဏမက္ကမေဝ၊ ဝိုင်းခြားယုံဗြဟ္မဗောဓ
ဟေတိယထာ၊ ဖြစ်သကဲ့သို့။ ဝေယဝေယကုမသုစက္ခုမတောပျဂိုသယံ၊ ကျိမ္မက
စိအဖြစ်ရှိသော၊ ပျဂိုဏော၊ ပောကျားသည်၊ မဒိဂုသုလံ၊
ဂွားဗုဒ္ဓိတံကျည်၊ အပောသုလံ၊ သံတံကျည်။ သုဝက္ကသုလံ၊ ရွတ်ကျည်၊
ကုတိ၊ ကျသို့။ ပဋ္ဌပဋ္ဌာနိ၊ အစဉ်အတိုင်း၊ ထပိတံ၊ ထားအပ်သော၊ သုက္က
ယံ၊ တံကျည်-၃-ချောင်းကို၊ ဗြဟ္မဗောဓကယအနာ၊ ကြည့်ရှုဆင်ခြင်
ခြင်းသည်ရှိသော၊ သယံ၊ မိမိသည်၊ နာယတိ၊ မကြောက်၊ ဂေ
ဝလံ၊ သကံ၊ သကံ၊ ဒေသ၊ ကုမသုစက္ခုမတောပျဂိုသယံ၊ ကျိမ္မက
စိအဖြစ်ရှိသောပောကျားအား၊ ဝေယဝေယသဗ္ဗေ၊ အကြံအကြင်
ဂုဏုနားဂုဏုလှပပ်သိမ်းသောသူတို့သည်၊ ကုမေသုသုဗေသု၊
ကျိမ္မကကျည်တို့၊ ဌ၊ နိပတိသန္တိ၊ ကျရောက်ကျန်သည်ဖြစ်အံ့၊ စော
စောသဗ္ဗေ၊ ထိုထိုဂုဏုနားဂုဏုလှပပ်သိမ်းသောသူတို့သည်၊ အနုပ္ပ
ကံ၊ အတိုင်းမသိသော၊ ဗုက္ကံ၊ ဆင်းဂဲကို၊ အနုဘဝိသန္တိ၊ ဝံခါးကြကု
လတံ။ ကုတိ၊ ကျသို့။ တိဂုဏမက္ကမေဝ၊ ဝိုင်းခြားယုံဗြဟ္မဗောဓ
ဟေတိယထာ၊ ဖြစ်သကဲ့သို့။ ဇေမေဝ၊ ကျိမ္မကကျည်၊ သယံပဋ္ဌာနု
ညာကံ၊ သားထင်သောညာကံသည်၊ သယံ၊ မိမိသည်၊ နာယတိ၊ မ
ကြောက်၊ ဂေဝလံ၊ သကံ၊ သကံ၊ ဒေသ၊ ကုမသုစက္ခုမတောပျဂိုသုက္ကယ
သုက္ကယသဒိသေသု၊ မီးကျီး
တွင်း-၃-တွင်းနုဇိလည်းကျကြကုသော၊ သုက္ကယသဒိသေသု၊
တံကျည်-၃-ချောင်းနုဇိလည်းကျကြကုသော။ တိသုသုဗေသုသံ

ပါး သောဘဝတို့၌ အတိတၢ၊ အတိ တဖြစ်ကုန်သော။ သင်္ခါရာ၊ သင်္ခါရတို့
 သည်၊ နှို ဝုဒ္ဓါ၊ ခြေတယျက်ကြကုန်ဖြင့်၊ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော၊
 သင်္ခါရာ၊ သင်္ခါရတို့၊ သည်၊ နှို ဝုဒ္ဓါ၊ နှို ဝုဒ္ဓါ၊ နှို ဝုဒ္ဓါ၊ နှို ဝုဒ္ဓါ၊ နှို ဝုဒ္ဓါ၊
 တၢ၊ အနာဂတဖြစ်ကုန်သော။ သင်္ခါရာ၊ သင်္ခါရတို့၊ သည်၊ နှို ဝုဒ္ဓါ၊ သည်၊
 ခြေတယျက်ကြကုန်လတ္တံ့။ ကုတိကျသို့။ တိရက မက္ခ ၈၈၀၊ ပိန္နဲ
 ခြား ယုံ၊ ဣ သာ ဣ ဣ။ ယောတိ၊ ဖြစ်၏။

ယသ္မာ ပန သာ ဂေဝလံ သ ဗ္ဗဘဝ-ယောနိ-ဂတိ-ဒ္ဓိတိ-နိဝါသ
 ဂတာ သင်္ခါရာ ဗျသနာ ပစ္စိသပ္ပုဇ္ဇိတယာ ဟုတ္တာ ဘယော ဥပဒယန္တိ
 တသ္မာ ဘယ တုပဋ္ဌာနန္တိ ဝုဒ္ဓတိ။

ပန၊ စစိစိသောကား။ သ ဗ္ဗဘဝ-ယောနိ-ဂတိ-ဒ္ဓိတိ-နိဝါသဂတာ၊
 အလုံး စုံသောဘဝ၊ အလုံး စုံသောယောနိ၊ အလုံး စုံသောဂတိ၊ အလုံး စုံသော
 ဒ္ဓိတိ၊ အလုံး စုံသောနိဝါသပ္ပုဇ္ဇိတယာ နှို ဝုဒ္ဓါ၊ သင်္ခါရာ၊ သင်္ခါရတို့၊ သည်၊
 သပ္ပုဇ္ဇိတယာ၊ ခြေတယျက်မက်သွယ်သောဘေး၊ ဒုန္နိတက္ခ၊ ဗျသနာ ပစ္စိ
 ဗျက်စီးခြင်းသို့ ရောက်ကြကုန်သည်။ ဟုတ္တာ၊ ဖြစ်ကြ။ ယသ္မာ၊
 အကြောင့်ကြောင့်။ ဂေဝလံ၊ သက်သက်။ ဘယတော၊ ဘေး ယုံ။
 အသ္မာ ကုမေယျ ဥပဋ္ဌာနသ၊ ဤညာဏ်အား။ ဥပဒယန္တိ၊ ထင်ကြကုန်၏
 တသ္မာ၊ ထို့ကြောင့်။ တံညာဏံ၊ ထိုညာဏ်ကို။ ဘယတု ပဋ္ဌာနန္တိ
 ဘေး ထင်သောညာဏ်ဟု။ ဝုဒ္ဓတိ၊ ဆိုအပ်၏။ ။

ဝေံဘယတုပဋ္ဌာနေပနသ္မာ အယံပါဠိ၊ အနိစ္စတော မနသိက ရောဏေ
 ကိဘယတော ဥပဋ္ဌာတိ။ ဒုက္ခတော မနသိက ရောဏေ ကိဘယတော
 ဥပဋ္ဌာတိ။ အနတ္တတော မနသိက ရောဏေ ကိဘယတော ဥပဋ္ဌာတိ။
 အနိစ္စတော မနသိက ရောဏေ နိမိတ္တံဘယတော ဥပဋ္ဌာတိ။ ဒုက္ခတော
 မနသိက ရောဏေ ပဝတ္တံဘယတော ဥပဋ္ဌာတိ။ အနတ္တတော မနသိက
 ရောဏေ နိမိတ္တံ ပဝတ္တံဘယတော ဥပဋ္ဌာတိ။ ။

အယံ၊ ဤဆုံလတ်သည်ကား။ အသ္မာ ကုမေယျ ဥပဋ္ဌာနညာဏသ၊
 ဤဘေး ထင်သောညာဏ်၏။ ဝေံ၊ ဤသို့။ ဘယတု ပဋ္ဌာနေပန၊ ဘေးထင်
 ကုန်ကြီး။ ဂေဝဂတာလာ သော။ ပါဠိ၊ ပါဠိတည်း။ ဧတမာပါဠိ၊ အဘယ်
 ပါဠိနည်း။ အနိစ္စတော၊ အနိစ္စဟု။ မနသိက ရောဏေ၊ ဒုလုံးသွင်းသော
 ယောဂီ ပုဂ္ဂိုလ်အား။ ကိ၊ အဘယ်သည်ကား။ ဘယတော၊ ဘေးဟု။ ဥပ
 ဋ္ဌာတိ၊ ထင်သည်နည်း။ ဒုက္ခတော၊ ဒုက္ခဟု။ မနသိက ရောဏေ၊ ဒုလုံး
 သွင်းသော ယောဂီ ပုဂ္ဂိုလ်အား။ ကိ၊ အဘယ်သည်ကား။ ဘယတော၊
 ဘေးဟု။ ဥပဋ္ဌာတိ၊ ထင်သည်နည်း။ အနတ္တတော၊ အနတ္တဟု။
 မနသိက ရောဏေ၊ ဒုလုံးသွင်းသော ယောဂီ ပုဂ္ဂိုလ်အား။ ကိ၊ အ
 ဘယ်သည်ကား။ ဘယတော၊ ဘေးဟု။ ဥပဋ္ဌာတိ၊ ထင်သည်နည်း။
 အနိစ္စတော၊ အနိစ္စဟု။ မနသိက ရောဏေ၊ ဒုလုံးသွင်းသော ယောဂီ ပုဂ္ဂို
 လ်အား။ နိမိတ္တံ၊ နိမိတ်သည်ကား။ ဘယတော၊ ဘေးဟု။ ဥပဋ္ဌာတိ၊ ထင်

ပုဂ္ဂိုလ်တော်၊ ပုဂ္ဂိုလ်တော်။ မနုဿိကဇရာတော်၊ နှလုံးသွင်းသောယောဂီ ပုဂ္ဂိုလ်တော်။

ပဝတ္တိ၊ ပဝတ္တိသညာဏ်။ ဘယတော၊ ဘေးပုဂ္ဂိုလ်တော်၊ ထင်၏။ အနတ္တ
နိမိတ္တိ၊ နိမိတ်သညာဏ်။ ပဝတ္တိ၊ ပဝတ္တိသညာဏ်။ ဘယတော၊ ဘေး

ပုဂ္ဂိုလ်တော်၊ ထင်၏။ ဣတိအယံ၊ ဤသညာဏ်။ ပါဠိ၊ ပါဠိတည်း။
ထိုပါဠိ၊ နိမိတ်ပုဂ္ဂိုလ်တော်။ ဣတိအယံ၊ ဤသညာဏ်။ ပါဠိ၊ ပါဠိတည်း။

အခြေမြေမြေမြေအစီအရင်၊ စိတ်မြေမြေမြေအစီအရင်၊ ငါပု
ထင်သော၊ သင်္ခါရနိမိတ်ပင်တည်း။ ဤနိမိတ်ပုဂ္ဂိုလ်တော်အမည်

သညာဏ်တည်း။ အတိတ်သင်္ခါရ၊ အနာဂတ်သင်္ခါရ၊ ပစ္စုပ္ပန်သင်္ခါရတို့၏
အမည်ပင်တည်း။ အနိစ္စပုဂ္ဂိုလ်တော်၊ နှလုံးသွင်းသောယောဂီ ပုဂ္ဂိုလ်တော်

ကား၊ သင်္ခါရတို့၏ ယောဂီ ယောဂီ၊ ကိုသာလျှင်တွေ့မြင်ရ၏။ ထို့ကြောင့်
ဤယောဂီ ပုဂ္ဂိုလ်တော်၊ နိမိတ်သညာဏ်တော်၊ ဘေးပုဂ္ဂိုလ်တော်။

တတ္ထနိမိတ္တိ သင်္ခါရနိမိတ္တိ၊ အတိတ်အနာဂတ်ပစ္စုပ္ပန်သင်္ခါ
ရတို့၏ ယောဂီ၊ အစိဝနံ၊ အနိစ္စတောမနုဿိကဇရာတော်၊ သင်္ခါရနိ

မဂ္ဂုဏ်မေဝပဿတိ၊ တေနဿ နိမိတ္တိ ဘယတောပုဂ္ဂိုလ်တော်။
တတ္ထတိသံပါဠိယံ၊ ထိုပါဠိ၊ နိမိတ္တိ၊ နိမိတ္တိပုဂ္ဂိုလ်တော်။

သင်္ခါရနိမိတ္တိ၊ သင်္ခါရနိမိတ်တည်း။ ဧတံနိမိတ္တိနာမ်၊ ဤနိမိတ်ပု
ဂ္ဂိုလ်တော်အမည်သညာဏ်တည်း။ အတိတ်အနာဂတ်ပစ္စုပ္ပန်သင်္ခါရ

တို့၏ ယောဂီ၊ အစိဝနံ၊ အမည်တည်း။ အနိစ္စတော၊ အနိစ္စပုဂ္ဂိုလ်တော်၊ မနုဿိကဇရာ
တော်၊ နှလုံးသွင်းသောယောဂီ ပုဂ္ဂိုလ်တော်၊ သင်္ခါရနိမိတ်ပုဂ္ဂိုလ်

တော်၊ မဂ္ဂုဏ်မေဝပဿတိ၊ ယောဂီ၊ ကိုသာလျှင်တွေ့မြင်ရ၏။ ထို့ကြောင့်
ဤယောဂီ ပုဂ္ဂိုလ်တော်၊ ဘေးပုဂ္ဂိုလ်တော်၊ ဘေးပုဂ္ဂိုလ်တော်၊

ထင်၏။
ပဝတ္တိပုဂ္ဂိုလ်တော်၊ ဘဝအလျဉ်းဘဝအစဉ်၊ ငါပုထင်သော၊ ဂုဗ

ဘဝပဝတ္တိ၊ အဂုဗဘဝပဝတ္တိတည်း။ ပုဂ္ဂိုလ်တော်၊ နှလုံးသွင်းသောယောဂီ
ပုဂ္ဂိုလ်တော်၊ ချမ်းသာပုဂ္ဂိုလ်တော်၊ သညာဏ်သမုတ်အပ်သော

လည်း၊ ဂုဗဘဝပဝတ္တိ၊ အဂုဗဘဝပဝတ္တိ၊ ငါပုထင်သောဘဝအလျဉ်းဘဝ
အစဉ်၏၊ ဥပါဒ်တို့၏ အစဉ်မပြုမီ နိမိတ်အစဉ်သညာဏ်အဖြစ်ကို

သာလျှင်တွေ့မြင်ရ၏။ ထို့ကြောင့် ဤယောဂီ ပုဂ္ဂိုလ်တော်၊ ပဝတ္တိသညာ
ဏ်တော်၊ ဘေးပုဂ္ဂိုလ်တော်။

ပဝတ္တိ၊ ပဝတ္တိပုဂ္ဂိုလ်တော်။ ဂုဗဂုဗဘဝပဝတ္တိ၊ ဂုဗဘဝပဝတ္တိ၊ အဂုဗ

သညာဏ်ယောဂီ၊ ဂုဗဂုဗဘဝပဝတ္တိ၊ နှလုံးသွင်းသောယောဂီ ပုဂ္ဂိုလ်တော်၊ သညာဏ်သညာဏ်

တော်။ တေနဿ ပဝတ္တိဘယတောပုဂ္ဂိုလ်တော်။

ပဝတ္တိ၊ ပဝတ္တိပုဂ္ဂိုလ်တော်။ ဂုဗဂုဗဘဝပဝတ္တိ၊ ဂုဗဘဝပဝတ္တိ၊ အဂုဗ

ဘဝပဝတ္တိတည်း။ ဒုက္ခစော၊ ဒုက္ခဟူ။ မနုဿိကဏှောန္တောဟိ၊ ဗျလုံသွဗ္ဗန္ဒိးဏာ
 ယောဂီပုဂ္ဂိုလ်သညာကား။ သုခသတ္တဏယပိ၊ ဗျဗ္ဗိးသာဟု ခေါ်ဆိုပညာ
 သမုတအိပ်သော်လည်း။ ဂုယိဂုပဘဝပဝတ္တိယာ၊ ဂုပဘဝပဝတ္တိ၊ အဂ္ဂု
 ဘဝပဝတ္တိ။ အဘိက္ခပဗ္ဗိပိဇ္ဇာဘဝဇေဝ၊ ငါပုထင်္ဂိဏော၊ ဘဝအလျှင်
 ဘဝင်အစဉ်၊ ပုပါဒ်၌၊ ဘင်၊ အစဉ်၊ မြေ၏၊ နှိပ်စက်အပ်သညာ၏အ
 ဖြစ်ကိုသာလျှင်၊ ပဿတိ၊ တွေ့၊ ဖြစ်ရ၏။ တေန၊ ထို့ကြောင့်၊ အဿ
 ကုမဿ ယောဂီနော၊ ကြံယောဂီ ပုဂ္ဂိုလ်အား။ ပဝတ္တိ၊ ပဝတ္တိသညာ
 ကား။ ဘယတော၊ ဘေးဟူ။ ဥပဇ္ဇာတိ၊ ထင်၏။

အနတ္တစော၊ မနုဿိကဏှောန္တောဟိ၊ ဗျလုံသွဗ္ဗန္ဒိးဏာ
 မဂ္ဂိမိဂန္ထဗ္ဗနဂဗ္ဗဒိနိဝိယစရိက္ခိကုန္တိသညာ၊ အဿမိကံ၊ အပဂ္ဂိကာ
 ယကံပဿတိ။ တေနယာနိမိက္ခိပဝတ္တိပုဂ္ဂယံဘယတောဥပဇ္ဇာ
 တိတိ။ ဘယတုပဇ္ဇာနုညာကံနိဋ္ဌိတံ။

အနတ္တစော၊ အနတ္တဟူ။ မနုဿိကဏှောန္တောဟိ၊ ဗျလုံသွဗ္ဗန္ဒိးဏာ ယောဂီ
 ပုဂ္ဂိုလ်သညာကား။ ဒေတံပိဥဘယံ၊ ထိုနိမိက္ခပဝတ္တိ-၂-ပါးကိုလည်း။
 သုညာဂါမိဝိယ၊ လျှော့နေမဂ္ဂိဏောစွာသိဉ်းစွာ ယှက်ကဲ့သို့။ မဂ္ဂိမိဂန္ထဗ္ဗနဂဗ္ဗ
 ဒိနိဝိယစ၊ တံလျှပ်-နုတဖြိုစသညာကို ကဲ့သို့။ ဂိက္ခိ၊ ကင်းသညာကိုသာ
 လျှင်၊ ပဿတိ၊ တွေ့၊ ဖြစ်ရ၏။ တန္တံ၊ အချိုးမှီးကိုသာလျှင်၊ ပဿတိ၊ တွေ့
 ဖြစ်ရ၏။ သုညံ၊ ဆိတ်သညာကိုသာလျှင်၊ ပဿတိ၊ တွေ့၊ ဖြစ်ရ၏။
 အဿမိကံ၊ အရှင်မဂ္ဂိသညာကိုသာလျှင်၊ ပဿတိ၊ တွေ့၊ ဖြစ်ရ၏။
 အပဂ္ဂိကာယကံ၊ ကြီးမှူးသူတစ်စုံတယောက်၊ အခေါ်ခံအရှောက်ခံ
 သညာကိုသာလျှင်။ ပဿတိ၊ တွေ့၊ ဖြစ်ရ၏။ တေန၊ ထို့ကြောင့်၊
 အဿကုမဿ ယောဂီနော၊ ကြံယောဂီ ပုဂ္ဂိုလ်အား။ နိမိက္ခိပုဂ္ဂိနိဝိ
 သညာ၎င်း။ ပဝတ္တိပုဂ္ဂိ၊ ပဝတ္တိသညာ၎င်း။ ဥဘယံ၊ ဖြစ်ပါးစွာ ဘယတော၊
 ဘေးဟူ။ ဥပဇ္ဇာတိ၊ ထင်၏။

ကုတိကုဒံ၊ ကြံသညာကား။ ဘယတုပဇ္ဇာနုညာကံ၊ ဘေးထင်္ဂိ
 ညာကံသညာ။ နိဋ္ဌိတံ၊ ပြီးပြီ။

— ၀၀၀ —

အတိတ်ဖြစ်သော သင်္ခါရတို့၏ ယှက်သော သဘောကဘယ၊ ဘေး
 ထင်သောဝတ္ထု။ ယှက်သော သဘော-ဘေးဟူ၍ တာကာ၊ ဘေးထင်္ဂိသော
 ညာကံ။ ပစ္စုပ္ပန်ဖြစ်သော သင်္ခါရတို့၏ ယှက်သော သဘောကဘယ
 ဘေးထင်္ဂိသောဝတ္ထု၊ ယှက်သော သဘော-ဘေးဟူ၍ တာကာ၊ ဘေး
 ထင်္ဂိသော ညာကံ။ အနာဂတ်ဖြစ်သော သင်္ခါရတို့၏ ယှက်သော သ
 ဘောကဘယ၊ ဘေးထင်္ဂိသောဝတ္ထု၊ ယှက်သော သဘော-ဘေးဟူ
 ၍ တာကာ၊ ဘေးထင်္ဂိသော ညာကံ။ (ဥပစာအားဖြင့် ဆိုလေ့မော
 စကားကို၊ တစ်ဆိုင်စကား၊ အပ်ဆိုင်စကား၊ ဂု-ဆိုင်စကား၊ ကျမ်း

သညာမထင်လင့်)

ရှေးရှေးကိုယ်ဖြူ-အုတ်ဖြူ-စိတ်ဖြူ-အဖြူအဖြူအစိအစိအရင်၊ ငါထင်တာကန်မိတ္တ၊ ဘေးထင်သောဝတ္ထု၊ ငါထင်သောနိမိတ္တသဘော၊ ဘေး
 ဟူ၍ တာက ဘေးထင်သော ဉာဏ်။ ယခုယခု ကိုယ်ဖြူ-အုတ်ဖြူ-
 စိတ်ဖြူ-အဖြူအဖြူအစိအစိအရင်၊ ငါထင်တာကန်မိတ္တ၊ ဘေးထင်သော
 ဝတ္ထု၊ ငါထင်သောနိမိတ္တသဘော၊ ဘေးဟူ၍ တာက ဘေးထင်သော
 ဉာဏ်။ နောင်နောင်ကိုယ်ဖြူ-အုတ်ဖြူ-စိတ်ဖြူ-အဖြူအဖြူအစိအစိ
 အရင်၊ ငါထင်တာကန်မိတ္တ၊ ဘေးထင်သောဝတ္ထု၊ ငါထင်သောနိမိတ္တ
 သဘော၊ ဘေးဟူ၍ တာက ဘေးထင်သော ဉာဏ်။ ရှေးရှေးဘဝ
 အလျဉ်းဘဝအစဉ်၊ ငါ၏ချမ်းသာ နှုတ်ထင်တာက ပဝတ္ထု၊ ဘေး
 ထင်သောဝတ္ထု၊ ငါ၏ချမ်းသာ နှုတ်ထင်သော ပဝတ္ထုသဘော၊ ဘေး
 ဟူ၍ တာက ဘေးထင်သော ဉာဏ်။ ယခုယခု ဘဝအလျဉ်းဘဝ
 အစဉ်၊ ငါ၏ချမ်းသာ နှုတ်ထင်တာက ပဝတ္ထု၊ ဘေးထင်သောဝတ္ထု၊
 ငါ၏ချမ်းသာ နှုတ်ထင်သော ပဝတ္ထုသဘော၊ ဘေးဟူ၍ တာက ဘေး
 ထင်သော ဉာဏ်။ နောင်နောင်ဘဝအလျဉ်းဘဝအစဉ်၊ ငါ၏ချမ်း
 သာ နှုတ်ထင်တာက ပဝတ္ထု၊ ဘေးထင်သောဝတ္ထု၊ ငါ၏ချမ်းသာ
 နှုတ်ထင်သော ပဝတ္ထု သဘော၊ ဘေးဟူ၍ တာက ဘေးထင်သော
 ဉာဏ်။ ကျသို့- ၃-ပါး- ၃-ပါး သောဝတ္ထု ကုန်အောင်၊ ၃-ပါး- ၃-ပါး
 သောဂ္ဂု မြင်ပုံကို၊ ဘင်္ဂါ ဉာဏ်အလို့အားဖြင့်၊ အကြားအကြား ကာ
 လ၊ ဘဝအလျဉ်းဘဝအစဉ်၊ ပဝတ္ထုပင်ခြား သော်လည်း၊ ဘေးအ
 လားအူ၊ မျှသာခုခု၊ ကိုယ်ဖြူ-အုတ်ဖြူ-စိတ်ဖြူ-အဖြူအဖြူအစိအစိအရင်၊
 သင်္ခါရနိမိတ်စာခုခု ထင်သော ကာလ၊ ပျက်သောခဏကို၊ ပျက်သ
 ဟူ၍ ဖြီးမှ၊ ရှေးကာလ ခဏကာလလည်း၊ ပျက်သောသဘော ဘေး၊
 နောက်
 ကာလခဏကာလလည်း၊ ပျက်သောသဘော ဘေးဟူ၍ သော
 ဉာဏ်သညာ၊ ဘေးထင်သော ဉာဏ်မည်၏။ ထိုဘေးထင်သော
 ဉာဏ်ကို၊ အဖန်တလဲလဲမှီဝဲ၊ အဖန်တလဲလဲပွားများ၊ အဖန်တလဲ
 လဲ ကြိမ်ဖန်များ စွာအလေ့အလာ ပြုသော၊ ထိုယောဂီပုဂ္ဂိုလ်
 အား၊ အလုံးစုံသောဘဝ၊ အလုံးစုံသောယောနိ၊ အလုံးစုံသောဂတိ၊
 အလုံးစုံသော နှိတ်၊ အလုံးစုံသော သတ္တဝါသတို့ နှိ၊ အဖြစ်ရှိခြင်းတူ
 မှုသညာ၏အဖြစ်ကြောင့်၊ အဖြစ်မှ ခေါင်းရှောက်သော ဌာန၊ တခုမျှ
 မထင်။ အဖြစ်ကို ပယ်ဖျောက်၍ ခေါင်းရှောက်ခြင်းဖြင့်၊ ပုံးအောင်း
 ဌာန၊ တခုမျှ မထင်။ အဖြစ်ကို ပယ်ဖျောက်၍ ခေါင်းရှောက်ခြင်း
 ဌာန၊ တခုမျှ မထင်။ အဖြစ်ကို ပယ်ဖျောက်၍ ခေါင်းရှောက်ခြင်း
 ရှောက်ခြင်းဖြင့်၊ အဖြစ်၏ ကျွတ်လွတ်ရာ ဌာန၊ တခုမျှ မထင်။ အလုံးစုံ
 သောဘဝ၊ အလုံးစုံသောယောနိ၊ အလုံးစုံသောဂတိ၊ အလုံးစုံသော နှိတ်၊

အံ့။ တဘက်စစ်သည့်ကို၊ ဣမ်းမိုးဒုံပစ်ကပ်၊ တိုက်ပျက်ခြင်းငှာ
 မေ့မင်းဆိုင်ခွဲသော်၊ ကောင်းသောတော ဇုန်ကိုစား၊ ဤမြေတံသော
 အိပ်ရာ ထက်သို့ တက်ဤ မိမိကို ယ်ကို မြေကို ကံစေဤ၊ တ
 ဘက်ရန်သူ မင်း၊ ဝဉ္စိ ဧါ၊ အလို့ဆိုင်ငံသို့၊ မလို့ ကရုကုန်မှီတင်
 ကြိုဤ မိမိအလို့ အား၊ ဖြင့်သေလင် ကုန်အံ့။ ဤသို့ ရည်စွယ်
 ပိုင်းခြား၊ စိတ်ဌ်ထား၊ ဤမြေတို့ကို၊ နေရာပေး သူ၊ အိပ်ရာပေး
 သူ၊ ကျွေးမွေးသူ၊ နှင့်၊ မွေးမြူကြ ကုန်၏။ အသက်ရှည်ခြင်းကို
 အလို့ရှိ၏။ သေခြင်းကို အလို့မရှိ။ ချမ်းသာခြင်းကို အလို့ရှိ၏၊
 ဆင်းရဲခြင်းကို အလို့မရှိ။ ဤသို့ သဘောရှိသော၊ အကြင်ခိုး သူ
 ဖြစ်သော ယောက်ျား ကို၊ အဆောတလျှင် သေခြင်းငှာ အလို့မရှိ
 ကုန်။ ရှည်ဖြင့်စွာ သော နေ့ညာဉ်ပတ်လုံး၊ ဆင်းရဲဖြင့်ပင်ပန်း
 ခြင်း သို့ ရောက် ဤသေလို့။ ဤသို့ သာလျှင် အလို့ရှိ ကြ ကုန်သော၊
 မင်းတို့ သည်ကား။ အသက်ရှည်ခြင်းကို အလို့ရှိ၏၊ သေခြင်းကို အ
 လို့မရှိ။ ချမ်းသာခြင်းကို အလို့ရှိ၏၊ ဆင်းရဲခြင်းကို အလို့မရှိ။ ဤ
 သို့ သဘော ရှိသော ထို ခိုး သူ ဖြစ်သော ယောက်ျား ကို၊ ဤသို့ ပြော
 ဆိုကြ ကုန်၏။ အဘယ်သို့ ပြောဆိုကြ ကုန်သနည်း။ ဟေ့ကွဲ့ ယောက်ျား၊
 သင်ယောက်ျား သည်၊ ဤ-၄-ကောင်သော မြေတို့ကို၊ ထချိန်ကျ၊
 ထစေအပ်ကုန်၏။ ရေချိုးချိန်ကျ၊ ရေချိုးအပ်ကုန်၏။ ကျွေးမွေး
 ချိန်ကျ၊ ကျွေးမွေးအပ်ကုန်၏။ အိပ်ချိန်ကျ၊ အိပ်စေအပ်ကုန်၏။
 ဟေ့ကွဲ့ ယောက်ျား၊ သင်ယောက်ျား ဧါဖြူမှပုံကို၊ အလို့မကျ
 ခြင်းကြောင့်၊ ဤ-၄-ကောင်သော မြေတို့တွင်၊ တကောင်
 ကောင် သည်၊ အကြင်အခါကာလ၊ ဒေါသစိတ်ထွက်၊ ပျက်
 သည်ဖြစ်လို့။ ထိုသို့ ဒေါသစိတ်ထွက်၊ ပျက်ခြင်းကြောင့်။
 ဟေ့ကွဲ့ ယောက်ျား၊ သင်ယောက်ျား သည်၊ သေခြင်း သို့
 သော်လည်း ရောက် သည် ဖြစ်လို့။ သေလောက်ပုံ ဤ ဆင်း
 ရဲဖြင့်ပင်ပန်းခြင်း သို့ သော်လည်း ရောက် သည် ဖြစ်လို့။
 ဤသို့ ပြောဆိုကြ ကုန်၏။ ပြောဆိုကြ ကုန်ပြီး ဤ ထိုယောက်ျား
 အား၊ ဤ-၄-ကောင်သော မြေတို့ကို၊ လုပ်ကျွေးမွေးမြူရန်၊
 ဝန်ခံစေ ဤ-၄-ဌာန ထား ကုန်သော၊ ၄-ကောင်သော မြေတို့အား၊
 ဤယောက်ျား ကား၊ သင်တို့ ဧါ၊ အလုပ်အကျွေး တည်းဟူ၊ ပြော
 ကြားကြ ကုန်၏။ ပြောကြား ကြ သော ကာလ၊ ပဌမမြေ တ
 ကောင် သည်ကား၊ ထွက်ဤ လာလတ်ဤ ထိုယောက်ျား ဧါ
 လက်ျာ ဘက်ခြေ သို့ အစဉ်ကျောက် သဖြင့်၊ ရှေးဤ တက်ဤ
 လက်ျာ ဘက် လက်ကို၊ လက်ကောက်ဝတ်က၊ ပခုံးစွန်း
 ကျသော ဂုဏ်ပတ်ဤ လက်ျာ ဘက်နား ရှင်း၍၊ ပါးယှဉ်းကို
 ဖြူဤ သူ၊ သူ၊ ဟူ ဖြူလျက် အိပ်၏။ ခုတိယ မြေ တကောင်

သညာကား၊ ထွက်ကြွလာလတ်ကြ၊ ထိုယောကျာ်း၏လက်ဝဲဘက်
မြေသို့အစဉ်လျှောက်သဖြင့်ရှေးရှုတက်ကြ၊ လက်ဝဲဘက်လက်
ကို၊ လက်ကောက်ကပ်တက်၊ ပခုံးစွန်းကျနှောင့်ရစ်ပတ်ကြ၊ လက်
ဝဲဘက်နှားရင်း၌၊ ပါးပျဉ်းကိုဖြုတ်၊ သူ့-သူ့၊ ပုပြုလျက်
အိပ်၏။ တတိယ မြေတကောင်သညာကား၊ ထွက်ကြွလာလတ်
ကြ၊ ထိုယောကျာ်း၏ရှေ့အဘို့ဖြင့်ရှေးရှုတက်ကြ၊ ဝမ်းကိုရစ်
ပတ်ကြ၊ ရေမျိုလည်သင်းအရင်း၌၊ ပါးပျဉ်းကိုဖြုတ်၊ သူ့-သူ့
ပုပြုလျက်အိပ်၏။ စတုတ္ထ မြေတကောင်သညာကား၊ ထွက်
ကြွလာလတ်ကြ၊ ထိုယောကျာ်း၏နောက်အဘို့ဖြင့်ရှေးရှု
တက်ကြ၊ လည်ကိုရစ်ပတ်ကြ၊ ဦးခေါင်းထက်၌၊ ပါးပျဉ်းကိုဖြုတ်
၍၊ သူ့-သူ့၊ ပုပြုလျက်အိပ်၏။ ကျသို့-၄- ကောင်သော မြေတို
သညာကို ယုံ၌ တညာသညာဖြစ်ကြ ကုန်သညာရှိသော်၊ ထိုယောကျာ်း
၏အကျိုးကိုလှိုလားသော၊ တယောကံသော ယောကျာ်း
သညာကား၊ ထိုယောကျာ်းကိုတွေ့မြင်၍၊ ဟေ့-ကွဲ့ယောကျာ်း
သင်သညာကားအဘယ့်ကို ရထားသနည်း ပခုမေး၏။ မေး
သောကာလ၊ ဟေ့-ကွဲ့ယောကျာ်း၊ လက်၌လက်ကောက်ကံ
သို့၊ လက်ဝဲ၌လက်ဝဲ၌တောင်ကဲ့သို့၊ ဝမ်း၌လှပတ်ကဲ့သို့၊
နှား၌နှားသွယ်ပန်းကဲ့သို့၊ လည်၌ပုလဲသွယ်ကဲ့သို့၊ ဦး
ခေါင်း၌မကိုက်ကဲ့သို့၊ အလက်ကို ထူးအချို့သာ ဖြစ်ကုန်သော၊
ကျ-၄- ကောင်သော မြေတို ကို၊ မင်းကင်္ဂါအား ပေးအပ်
ကုန်ပြီ ပု၊ ပြောကြားသောကာလ။ အကျိုးကိုလှိုလား
သော ထိုယောကျာ်းက ပြောကြားလေ၏။ အဘယ့်ကဲ့သို့ ပြော
ကြားလေသနည်း။ ဟေ့-ကွဲ့-ဟဲ့ မှော်ကန်နား၊ မင်းကန်စသက်
ခြင်းကြောင့်၊ ကျသို့သောရှိသော၊ အလက်အဆင်တန်ဆီကို၊
ငါ့အားပေး၏ဟု၊ သင်မထင်မြတ်လင့်။ သင်သညာကား၊ မေး၏
နှောင့်ကျယ်၊ ချုပ်ထား၊ ခိုးသူယောကျာ်း။ သင်ခိုးသူယောကျာ်း
သညာ၊ ကျ-၄- ကောင်သော မြေတိုကို၊ လုပ်ကျွေးမွေးမြူခြင်း၌
လည်းခဲယင်းကုန်၏။ ပေ့၊ ပိုက်ထုတ်တင်၊ သုတ်သင်ခြင်း၌
လည်းခဲယင်းကုန်၏။ တကောင်ကထလှို သညာရှိသော်၊ တ
ကောင်ကရေချိုးလှို၏။ တကောင်ကရေချိုးလှို သညာရှိသော်၊
တကောင်ကစားလှိုခဲ၏။ တကောင်ကစားလှိုခဲ သော်၊ တကောင်
ကအိပ်လှိုခဲ၏။ ကျ-၄- ကောင်သော မြေတိုတွင်၊ တကောင်
ကောင်သညာအလှို မပြည့်သညာဖြစ်အံ့၊ ထိုအလှို မပြည့်သော
မြေတကောင်က၊ ထိုခက်၌သာလျှင်၊ သင်မှော်ကန်နားကို
ကိုက်သတ်သညာဖြစ်လှို။ ကျသို့ ပုတ်ဝဲခိုးမှန်စွာ ပြော
ကြားရာမှ၊ ခိုးသူယောကျာ်းက၊ ဟေ့-ကွဲ့ယောကျာ်း၊ ကျ

5

သို့ ဖြစ်သည်ကို သော်၊ ချမ်းသာခြင်း ဧါအကြောင်း ဤသည်ပင်
 စဟုတ်သော ဟု မေးခြင်း ဧါ။ မေးသောကာလ၊ ဟုတ်ဧါ။ ချမ်းသာ
 ယောကြားတို့ ဧါ။ ဤသည်ကောက်၊ အမှန်ပင်ဖြစ်၏။ မင်းချင်း
 မျှကား၊ ချမ်းသာခြင်း ဧါ။ ဟု။ လွင့်သည် ဧါ။ အဖြစ်ကို သိ၍၊ ထွက်ပြေး
 သင်သည်ကား၊ ထွက်ပြေး မှုကို၊ မြေသင့်မြေထိုက်၊ မြေအပ်သော
 သူတည်း။ ထို ထွက်ပြေး မှုကို၊ ယခုသင်မြေလောဟု ဆို၏။ ထို
 စကားကို ကြား၍ ခိုးသူယောကြား သည်လည်း၊ လက်စွဲသက်
 လက်ဖြင့်၊ လက်ကွဲသက်လက်ကို ဂုတ်ပတ်၍၊ လက်ကွဲသက်နားရင်း
 ဤပါးမြင်းကို မြေအိမ်သော မြေ ဧါကို ယ်ကို၊ မေးသပ်သက် သို့၊ တာ
 မြေး မြေး၊ ထို မြေကို ပယ်ချ၍၊ ထိုအတူ၊ ကြွင်းသော မြေတို့ကိုလည်း
 ပယ်ချ၍၊ ထို မြေတို့ ဧါ။ သေးကြောင့်၊ ထွက်ပြေး ဧါ။ ထွက်ပြေးသော
 ကာလ၊ ထို- ၄- ကောင်သော မြေတို့ သည်လည်း။ ကျသောကြားကို၊
 ငါတို့ အား၊ မင်းတအလုပ်အကျွေး ပေးအပ်ထား သည်တကားဟု၊
 ထိုယောကြားကို၊ အစဉ်တစိုက် အမှီလို့ ကြကုန်၏။ ထိုယောကြား
 သည်လည်း၊ လာခဲ့သော လမ်းကို၊ မြန်တလည်လည်၊ ကျသို့ လိုက်ပုံ
 မလိုက်ပုံဟု၊ ကြည့်၍ ကြည့်၍၊ ပြေး သည်ကို သော်၊ ထိုယောကြား
 သည် ပြေးပြီဟု၊ မင်း ကကြား သည်ဖြစ်၍၊ အဘယ်သူ သည်ကား၊
 ထိုယောကြားကို၊ အစဉ်တစိုက်၊ အမှီလို့ ကြကုန် သတ်ခြင်း ငှာစွမ်း
 နိုင်မည်နည်းဟု၊ ငှာစွမ်းသည်ကို သော်၊ ဂုန်သူ ဖြစ်သောသူ သတ်
 ယောကြား- ၅- ယောက်တို့ကို ဂုန် အမောင်တို့၊ သွားကြလေ
 ကုန်၊ ထိုယောကြားကို၊ အစဉ်တစိုက်၊ အမှီလို့ ကြကုန်၊ သတ်ကြ
 လေကုန်ဟု စေလွှတ်၏။ စေလွှတ်သော ကာလ၊ ထိုယောကြား ဧါ
 အကျိုးကို လိုလား ကြကုန်သော၊ ယောကြားတို့ သည်ထိုအ
 ကြောင်းကို သိ၍၊ ပြောကြား ကြကုန်၏။ ပြောကြားသော ကာ
 လ၊ ထိုယောကြား သည်လည်း၊ အတိုင်း ထက်အလွန် ကြောက်ရကား၊
 ပြေးသည်ထက် ပြေး၏။ ငှားဦးစွာ- ၄- ကောင်သော မြေတို့ သည်၊
 အစဉ်တစိုက်၊ အမှီလို့ ကြကုန်သော်လည်း၊ ထိုမြေမျှ၊ လည်
 ပတ်ငှာစွမ်း ပြေးခဲ့လေ၏။ ယခု ဂုန်သူ ဖြစ်သော၊ သူသတ်
 ယောကြား- ၅- ယောက်တို့ သည်၊ အစဉ်တစိုက်၊ အမှီလို့ ကြကုန်
 ကုန်သော်လည်း၊ မြေး သည်ထက် ပြေး၏။ ကျသို့ သောနည်းဖြင့်
 ထိုယောကြားကို၊ ဘမ်းယူခြင်း ငှာ မတတ်ကောင်း၊ မြားယောင်း
 သဖြင့် သော်ကား တတ်ကောင်း ဧါ။ ထိုကြောင့်၊ ယေသော
 ကာလ မှစ၍၊ အတူစား ကျအတူ သောက်၍၊ ချစ်ကျွမ်းဝင်
 သော၊ သူလျှို သူသတ်ယောကြားကို၊ စေလွှတ်ဟု၊ အမတ်
 တို့စကား၊ ကြားသော မင်း သည်လည်း၊ မဂုရုအောင်ငှာစွမ်း

ထိုမှာသာကသို့ ကူးရောက်ခြင်းငှာ၊ တံတား၊ မဂ္ဂိ၊ ဂေဟဂ္ဂိ။ မ
 ဂ္ဂိသုဗ္ဗကို ထား၊ အကုသုတ္တံသော်ကား၊ ထိုယောကျာ်းသုဗ္ဗ၊
 ရေပင်လယ်ကို ကူးတက်၍၊ ထိုမှာသာကသို့ ရောက်ပါသော်
 ကား။ ၄-ကောင်သော မြွေဝဉ်၊ သုဗ္ဗလည်း၊ ယနေ့၊ ဗုဒ္ဓညက
 သူက၊ ထိုယောကျာ်း၊ ဧဝံသကကို ကိုက်၍၊ ခွန်ခြင်းငှာစွမ်း
 နိုင်ကုန်သုဗ္ဗဖြစ်လျက်၊ ထိုအခွင့်ကို၊ ငါတို့၊ ယခု၊ မဂ္ဂအာပံသုဗ္ဗ၊
 သုဗ္ဗ၊ ဖြစ်ပြီး တကားဟု၊ ကြံ နှိုင်းကြ ကုန်သုဗ္ဗဖြစ်၍။
 ရန်သူ ဖြစ်သော၊ သူ့သတ်ယောကျာ်း၊ ၅-ယောကျာ်းသုဗ္ဗ
 လည်း၊ ယနေ့၊ ဝိုင်းရမ်း၍၊ ထိုယောကျာ်း၊ ဧဝံသကကြီး၊ ယော်
 တို့ကို ဖြတ်၍၊ မင်းရှေ့ထံ မှောက်ရောက်ပါသော်ကား၊
 အရာအထောင့်၊ သုလကဆောင်ကို၊ ရခြင်းငှာစွမ်း၊ နိုင်ကုန်
 သုဗ္ဗဖြစ်လျက်၊ ထိုအခွင့်ကို၊ ငါတို့၊ ယခု၊ မဂ္ဂအာပံသုဗ္ဗ၊
 ဖြစ်ပြီး တကားဟု၊ ကြံ နှိုင်းကြ ကုန်သုဗ္ဗဖြစ်၍။ ယော်
 မြောက်သော၊ အတွင်း သူလျှို၊ သူ့သတ်ယောကျာ်း သုဗ္ဗ
 လည်း၊ ဖလ်အဆင်း နှင့်တူသော၊ မီးသံလျက်ဖြင့်၊ ထိုယောကျာ်း
 ဧဝံသက၊ ခေါင်းကို ဖြတ်၍၊ စစ်သူကြီးအရာကို၊ ရခြင်းငှာစွမ်း
 နိုင်သုဗ္ဗဖြစ်လျက်၊ ထိုအခွင့်ကို၊ ငါတို့၊ ယခု၊ မဂ္ဂအာပံသုဗ္ဗ၊
 ဖြစ်ပြီး တကားဟု၊ ကြံ နှိုင်းသုဗ္ဗဖြစ်၍။ ယော်
 ခိုးသူယောကျာ်း တို့ သုဗ္ဗလည်း၊ ယနေ့၊ ထိုယောကျာ်းအား။
 အထူး ထူး အပြားပြား၊ ၂၂-မီးသော ကံကြမ္မာကို ဖြုတ်၍
 များစွာ သော ဥစ္စာကို၊ ဆောင်စေခြင်းငှာ၊ စွမ်း၊ နိုင်ကုန်သုဗ္ဗ
 ဖြစ်လျက်၊ ထိုအခွင့်ကို၊ ငါတို့၊ ယခု၊ မဂ္ဂအာပံသုဗ္ဗ၊ ဖြစ်ပြီး တ
 ကားဟု၊ ကြံ နှိုင်းကြ ကုန်သုဗ္ဗဖြစ်၍။ မင်း၊ ဧဝံသကဖြင့်၊ တစ်
 တယောကျာ်း ရောက်သော ငှာ၊ ထိုအရာမှ၊ ဖြုတ်ခြင်းငှာလည်း၊
 မဝံ ကြ ကုန်သုဗ္ဗဖြစ်၍၊ ထိုအရာမှ သာလျှင်၊ သွေ့မြောက်၍
 သေခြင်းတို့ သို့၊ ရောက်ခွင့် သင့် ကြ ကုန်သုဗ္ဗဖြစ်လျက်။ ကျွန်
 သက၊ ရေပင်လယ်ကို ကူးတက်၍၊ ထိုမှာသာကသို့၊ ရောက်
 သော်ကား မရောက်သေး။ မရောက်သေး သော်လည်း၊
 မတွေး- မခေါ်- မမြော်- မဆ၊ ဒိဋ္ဌကေန၊ ဘေးရှိ ဧဝံသေး၊ မ
 ဂ္ဂိဟု၊ ဆန့်ကျင်ဘက် နာ ကာ၊ ထိုယောကျာ်း အား အမှန်
 ဖြစ်၏။ ဖြစ်ပုံ ကား။ ရေပင်လယ်ကား၊ ကျယ်ကား ကျယ်
 ။ ကျယ်သော်လည်း၊ ၄-ကောင်သော မြွေ၊ သူ့သတ်ယောကျာ်း
 ၅-ယောကျာ်း အတွင်း သူ လျှို သူ့သတ်ယောကျာ်း၊ ၆-ယော်
 ခိုးသူ ယောကျာ်း၊ ရှိသော အလှိုအားဖြင့်၊ ကျွန်မှာသာကသို့၊ ရောက်
 မ-ဘေးရှိ၏။ ၄-ကောင်သော မြွေ၊ သူ့သတ်ယောကျာ်း
 ၅-ယောကျာ်း အတွင်း သူ လျှို သူ့သတ်ယောကျာ်း၊ ယော်

သော ခိုး သူ ယော ကျား ၊ မဂ္ဂိ သော အလုံ အား ဖြင့် ၊ ထို ဖြား သာ ကာ
 ဖြင့် ဖြီး ဧါ ဧါ ဧါ သေး မဂ္ဂိ ဟု ၊ မ တွေး - မ ခေါ် - မ ချော - မ ဆာ - မ ခွ
 ကေ နှိ သေး ၊ ဂြိ ဧါ သေး မဂ္ဂိ ဟု ၊ ဆန် ကျင့် သာ ကာ ကာ အ နှစ် ဖြစ်
 ဧါ ။ ကျ သည် ကား ၊ အ နှစ် က အ ခိ ဝှိ ယ် သိ ဝှိ ယ် စေ ခြင်း ဖြား ဖြ
 သော ဥ ပ မာ စ ကား တည်း ။ ။ ကျ သည် ကား ၊ ကျ ဥ ပ မာ စ ကား
 ဖြင့် ဖြ သော အ နှစ် က တည်း ။ ။ က ဌ မှ ခ မြေ ၊ ပူ တီ မှ ခ မြေ ၊ အ ဂ္ဂိ မှ
 ခ မြေ ၊ သတ္တ မှ ခ မြေ ၊ ၄ - ကောင် တို့ သည် ကား ၊ ၄ - ပါး သော မ ဟာ
 သူ တ် တို့ ဧါ အ မည် တည်း ။ က ဌ မှ ခ မြေ သည် ကား ၊ ပ ထဝီ ခါ တ်
 ဧါ အ မည် တည်း ။ ပူ တီ မှ ခ မြေ သည် ကား ၊ အာ ပေါ ခါ တ် ဧါ အ မည်
 တည်း ။ အ ဂ္ဂိ မှ ခ မြေ သည် ကား ၊ တေ ဇော ခါ တ် ဧါ အ မည် တည်း ။
 သတ္တ မှ ခ မြေ သည် ကား ၊ ဝါ ယော ခါ တ် ဧါ အ မည် တည်း ။ ထို့ ယေး
 ကောင် သော မြေ တို့ တွင် ၊ က ဌ မှ ခ မြေ ကို က သော သူ ဧါ ကို ယ်
 သည် ကြ မ်း တ မ်း သ ကဲ့ သို့ ၊ ထို့ အ တူ ၊ ပ ထဝီ ခါ တ် ဟု က ဖြင်း
 ကြောင့် လည်း ၊ ကြ မ်း တ မ်း ဧါ ။ ပူ တီ မှ ခ မြေ ကို က သော သူ ဧါ
 ကို ယ် သည် ၊ ယို စီး သ ကဲ့ သို့ ၊ ထို့ အ တူ ၊ အာ ပေါ ခါ တ် ဟု က ဖြင်း
 ကြောင့် လည်း ၊ ယို စီး ဧါ ။ အ ဂ္ဂိ မှ ခ မြေ ကို က သော သူ ဧါ ကို ယ်
 သည် ၊ လော င် ကျ မ်း သ ကဲ့ သို့ ၊ ထို့ အ တူ ၊ တေ ဇော ခါ တ် ဟု က
 ဖြင်း ကြောင့် လည်း ၊ လော င် ကျ မ်း ဧါ ။ သတ္တ မှ ခ မြေ ကို က
 သော သူ ဧါ ကို ယ် သည် ၊ အ ပိုင်း အ ပိုင်း ဟု တ် သ ကဲ့ သို့ ၊ ထို့ အ တူ ၊
 ဝါ ယော ခါ တ် ဟု က ဖြင်း ကြောင့် လည်း ၊ အ ပိုင်း အ ပိုင်း ဟု တ်
 ဧါ ။ ။ ကျ သို့ ၊ ဟု က် သ ဟု - ဟု က် သ ဟု ၊ မ မြတ် ဂှု သော ၊ သတ်
 ဉာ က် အ လုံ အား ဖြင့် ၊ ဟု က် သော သ သော - သေး ဟု ဂှု ဖြင်း ကြောင့်
 သေး ထင် သော ထို ယော ကီ မု ဂ္ဂိ လ် အား ၊ ၄ - ပါး သော မ ဟာ သူ တ်
 တို့ သည် ၊ ၄ ကောင် သော မြေ တို့ ကဲ့ သို့ ၊ အ ဖြစ် ကြီး အ ထူ အ
 ထယ် ၊ အ ခု သတ္တ ယ် ဖြစ် ဖြ် ထင် ကြ ကုန် ဧါ ။ ။

ဂုန် သူ ဖြစ် သော ၊ သူ သတ် ယော ကျား - ၅ - ယော က် တို့
 သည် ကား ၊ ၅ - ပါး သော ခန္ဓာ တို့ ဧါ အ မည် တည်း ။ ခန္ဓာ တို့ ဧါ သူ
 သတ် ယော ကျား နှင့် တူ သည် ဧါ အ ဖြစ် ကို ၊ ၂ - ပါး သော အ ခြင်း အ
 ဂှု တို့ ဖြင့် သိ အ ဖ် ဧါ ။ အ ခြင်း အ ဂှု - ၂ - ပါး ဟု သော် ကား ။ ခန္ဓာ
 တို့ သည် ကား ၊ ခန္ဓာ တို့ ချင်း ချင်း ၊ သတ် သော ကြောင့် လည်း ၊ သူ
 သတ် ယော ကျား နှင့် တူ သော အ ခြင်း အ ဂှု လည်း တ ပါး ။ ဂြိ
 သော ခန္ဓာ ဖြင့် သူ သတ် ယော ကျား အ မည် ၊ ထင် သော ကြောင့်
 လည်း ၊ သူ သတ် ယော ကျား နှင့် တူ သော အ ခြင်း အ ဂှု လည်း တ
 ပါး ။ ခန္ဓာ တို့ မည် သည် ကား ၊ ခန္ဓာ အား ဖြင့် - ၅ - ပါး ၊ ဂုန် နှစ်
 အား ဖြင့် - ၂ - ပါး ။ ထို့ - ၂ - ပါး တို့ တွင် ၊ ဂုန် သည် ဂုန် ကို လည်း
 သတ် ဧါ ၊ နှစ် နှစ် ကို လည်း သတ် ဧါ ။ ထို့ အ တူ ၊ နှစ် မည် သည်

နာမ်ကိုလည်း သတ်၏။ ဂုဏ်ကိုလည်း သတ်၏။
 အဘယ့်သို့ ဂုဏ်သည် ဂုဏ်ကို သတ်သနည်း။ ။ ပထဝီ ခါတ်
 သည် ပျက်သောကား မိမိချည်း မေ့ပျက်။ မိမိမှတစ်ပါး၊ ၂-ပါး
 သော ခါတ်တို့ကို၊ ယူ၍သာ လျှင်ပျက်၏။ အပေါ် ခါတ်
 သည် ပျက်သောကား မိမိချည်း မေ့ပျက်။ မိမိမှတစ်ပါး၊ ၂-ပါး
 သော ခါတ်တို့ကို၊ ယူ၍သာ လျှင်ပျက်၏။ တေအေ ခါတ်
 သည် ပျက်သောကား မိမိချည်း မေ့ပျက်။ မိမိမှတစ်ပါး၊ ၂-ပါး
 သော ခါတ်တို့ကို၊ ယူ၍သာ လျှင်ပျက်၏။ ဝါယော ခါတ်သည်
 ပျက်သောကား မိမိချည်း မေ့ပျက်။ မိမိမှတစ်ပါး၊ ၂-ပါး သော
 ခါတ်တို့ကို၊ ယူ၍သာ လျှင်ပျက်၏။ ဤသို့ ဂုဏ်သည် ဂုဏ်
 သာ လျှင်သတ်၏။

အဘယ့်သို့ ဂုဏ်သည် နာမ်ကိုလည်း သတ်သနည်း။ ။ ဂု
 ပက္ခန္ဓာ သည် ပျက်သောကား မိမိချည်း မေ့ပျက်။ မိမိမှတစ်ပါး၊
 ၄-ပါး သော နာမ် ကွန္ဓာ တို့ကို ယူ၍သာ လျှင်ပျက်၏။ ဤသို့
 ဂုဏ်သည် နာမ်ကိုလည်း သတ်၏။

အဘယ့်သို့ နာမ်သည် နာမ်ကို သတ်သနည်း။ ။ ၀၀၃
 နက္ခန္ဓာ သည် ပျက်သောကား မိမိချည်း မေ့ပျက်။ မိမိမှတစ်
 ပါး၊ ၂-ပါး သော နာမ် ကွန္ဓာ တို့ကို၊ ယူ၍သာ လျှင်ပျက်၏။
 သည ကွန္ဓာ သည် ပျက်သောကား မိမိချည်း မေ့ပျက်။ မိမိ
 မှတစ်ပါး၊ ၂-ပါး သော နာမ် ကွန္ဓာ တို့ကို၊ ယူ၍သာ လျှင်ပျက်၏။
 သင်္ဂါ ဂက္ခန္ဓာ သည် ပျက်သောကား မိမိချည်း မေ့ပျက်။ မိမိ
 မှတစ်ပါး၊ ၂-ပါး သော နာမ် ကွန္ဓာ တို့ကို၊ ယူ၍သာ လျှင်ပျက်၏။
 ဝိညာဏ ကွန္ဓာ သည် ပျက်သောကား မိမိချည်း မေ့ပျက်။ မိမိမှတစ်
 ပါး၊ ၂-ပါး သော နာမ် ကွန္ဓာ တို့ကို၊ ယူ၍သာ လျှင်ပျက်၏။ ဤ
 သို့ နာမ်သည် နာမ်ကို သတ်သောကြောင့် သတ်၏။

အဘယ့်သို့ နာမ်သည် ဂုဏ်ကိုလည်း သတ်သနည်း။ ။ စုတိ
 မနေ့ သေ သော ခဏ၊ ၄-ပါး သော နာမ် ကွန္ဓာ တို့သည် ပျက်သော
 ကား မိမိတို့ ချည်း မေ့ပျက်။ မိမိတို့ မှတစ်ပါး၊ ၂-ပါး သော ဂုဏ်
 ကို ယူ၍သာ လျှင်ပျက်ကြ ကုန်၏။ ဤသို့ နာမ်သည် ဂုဏ်
 ကိုလည်း သတ်၏။ ။ ဤသို့ ခန္ဓာ တို့သည် ကား၊ ၁၅ ခုတို့ ချင်းချင်း
 သတ်သော ကြောင့်လည်း ယူသတ်ယောကျာ်း နှင့် ဓမ္မာ သည် မည်
 သောကြောင့်လည်း သတ်ယောကျာ်း အမည်ဆင်
 ရ၏။

အဘယ့်သို့ ဂိုဏ်း သော ခန္ဓာ နှင့် ယူသတ်ယောကျာ်း နှင့် ဓမ္မာ သည် မည်သ
 သော ကြောင့်လည်း သတ်ယောကျာ်း နှင့် ဓမ္မာ သည် မည်သ
 နည်း။ ။ အကြွင်းခန္ဓာ နှင့် ခန္ဓာ နှစ်ခုတို့ ဖြစ်ခြင်း၊ ပျက်ခြင်း၊
 သတ်ခြင်း၊ နှောင့်ဖွဲ့ခြင်း စသည် ဖြစ်၏။ ဤသို့ ဂိုဏ်း သော ခန္ဓာ နှင့်

သူ့သတ်ယောကျာ်း အမည်ထင်သော ကြောင့်လည်း၊ သူ့သတ်
 ယောကျာ်း ခွင့်တူ သည် မည်၏။ ကျသို့၊ ဟုကသဟု- ဟုကသဟု
 မဖြေတုံ့၍ သော၊ ဘက်ညာက အလိုအား ဖြင့်၊ ဟုကသောသော-
 ဟု ဖြစ်ခြင်း ကြောင့်၊ ဘေးထင်သော ထိုယောဂီ ပုဂ္ဂိုလ်အား၊ ၅-ပါး
 သော ခန္ဓာ တို့ သည်၊ သူ့သတ်ယောကျာ်း- ၅- ယောက်တို့ ကဲ့သို့၊
 အဖြစ်ကြီးအထူးအထူး ဟုအစွယ်ဖြစ်ကြ ထင်ကြ ကုန်၏။
 ခြောက်ယောက်မြောက်သော၊ အတွင်း သူ့ ယှဉ် သူ့သတ်
 ယောကျာ်း မည် သည်ကား၊ နန္ဒီရာဂ၊ ပရိယုဇ္ဇာန်လောဘ၏
 အမည်တည်း။ နန္ဒီရာဂ၊ ပရိယုဇ္ဇာန်လောဘ၏၊ သူ့သတ်
 ယောကျာ်း ခွင့်တူ သည်၏ အဖြစ်ကို၊ ၂- ပါး သော အခြင်း အ
 ရာ တို့ ဖြင့် သိအပ်၏။ အခြင်း အရာ- ၂- ပါး ဟု သော်ကား၊ ၀-
 ပဿနာ ပညာ ဦး ခေါင်း ဟုတ်ကျ သော အခြင်း အရာလည်း
 - ၁- ပါး။ ယောန် သို့ က ပရောက သော အခြင်း အရာလည်း - ၁- ပါး၊
 ထို- ၂- ပါး တို့ တွင်၊ နန္ဒီရာဂ၊ ပရိယုဇ္ဇာန်လောဘ၏၊ ၀- ပဿနာ ပညာ
 ဦး ခေါင်း ဟုတ်ကျ ဖြစ်ခြင်း ကြောင့်၊ သူ့သတ်ယောကျာ်း ခွင့်တူ သည်
 ၏ အဖြစ်ကို၊ အစွယ်သို့ သိအပ် သနည်း။ ။ ဖြစ်သော ၁ က၊ ဟုက
 စိကလည်း ကြည့်၊ အဆင်း ကလည်း ထင်၊ စက္ခုဝိညာဏ်က
 လည်း ဖြစ်၊ ဖဿ ကလည်း တွေ့၊ ဝေဒနာ ကလည်း ခံစား၊ ၅-ပါး
 စုံပေါင်း ဆုံ ကြသော ကလ၊ နှစ်သက်ဘွယ်ရှိ သော အဆင်း
 သည်၊ ဟုတ်စိန်ထင်သည်ရှိ သော၊ ထို နှစ်သက်ဘွယ်ရှိ သော
 အဆင်း ကို အာရုံ ဖြု၍ လောဘဖြစ်၏။ ကျသို့၊ နန္ဒီရာဂ၊ ပရိယု
 ဇ္ဇာန်လောဘ၊ ဖြစ်ကာ ဟု ဖြစ်၊ ၀- ပဿနာ ပညာ ဦး ခေါင်း ဟုတ်
 ကျ သည် မည်၏။ ။ ကြားသော ၁ က၊ နား ကလည်း ကြည့်၊
 အသံ ကလည်း ထင်၊ သောတဝိညာဏ် ကလည်း ကြား၊ ဖဿ
 ကလည်း တွေ့၊ ဝေဒနာ ကလည်း ခံစား။ ၅- ပါး စုံပေါင်း ဆုံ ကြ
 သော ကလ၊ နှစ်သက်ဘွယ်ရှိ သော အသံ သည်၊ နား ဖြစ်သည်
 ရှိ သော၊ ထို နှစ်သက်ဘွယ်ရှိ သော အသံ ကို အာရုံ ဖြု၍ လောဘ
 ဖြစ်၏။ ကျသို့၊ နန္ဒီရာဂ၊ ပရိယုဇ္ဇာန်လောဘ၊ ဖြစ်ကာ ဟု ဖြစ်၊
 ၀- ပဿနာ ပညာ ဦး ခေါင်း ဟုတ်ကျ သည် မည်၏။ ။ နံသော ၁ က၊
 နှာကလည်း ကြည့်၊ အနံ့ ကလည်း ထင်၊ ယာနဝိညာဏ် ကလည်း နံ၊ ဖဿ
 ကလည်း တွေ့၊ ဝေဒနာ ကလည်း ခံစား၊ ၅- ပါး စုံပေါင်း ဆုံ ကြ သော
 ကလ၊ နှစ်သက်ဘွယ်ရှိ သော အနံ့ သည်၊ နှာ ဖြစ်သည် ရှိ သော၊
 ထို နှစ်သက်ဘွယ်ရှိ သော အနံ့ ကို အာရုံ ဖြု၍ လောဘဖြစ်၏။ ကျသို့
 နန္ဒီရာဂ၊ ပရိယုဇ္ဇာန်လောဘ၊ ဖြစ်ကာ ဟု ဖြစ်၊ ၀- ပဿနာ ပညာ ဦး
 ခေါင်း ဟုတ်ကျ သည် မည်၏။ ။ စားသော ၁ က၊ ယှာကလည်း
 ကြည့်၊ အရသာ ကလည်း ထင်၊ ဇိဋ္ဌာဝိညာဏ် ကလည်း စား၊

ဖဿကလည်းတွေ့၊ ဝေဒနာကလည်းခံစား၊ ၅-ပါးစုံပေါင်းဆုံ
 ကြသောကာလ၊ ဗုဒ္ဓသက်သွယ်၍သောအရသာသည်၊ ဣန္ဒြိ
 ဂုံဖြူ၍လောသဖြစ်၏။ ဣန္ဒြိ၊ နန္ဒီရာဂ၊ ပရိယုဒ္ဓာန်လောဘ၊
 ဖြစ်ကာမျှဖြင့်၊ ဝိပဿနာပညာဦးခေါင်းပျတ်ကျသည်မည်
 ထင်ကာယဝိညာဏ်ကလည်းထင်၊ ဖဿကလည်းတွေ့၊ ဝေ
 ဒနာကလည်းခံစား၊ ၅-ပါးစုံပေါင်းဆုံကြသောကာလ၊ ဗုဒ္ဓ
 သက်သွယ်၍သောအတွေ့သည်ကိုယ်၌ထင်သည်ရှိသော်
 ထိုဗုဒ္ဓသက်သွယ်၍သောအတွေ့ကိုသာဂုံဖြူ၍လောသဖြစ်၏။
 ဣန္ဒြိ၊ နန္ဒီရာဂ၊ ပရိယုဒ္ဓာန်လောဘ၊ ဖြစ်ကာမျှဖြင့်၊ ဝိပဿနာပညာ
 ဦးခေါင်းပျတ်ကျသည်မည်မည်၏။ သိသောခဏ၊ ဝေဒနာကလည်း
 ကြည့်၊ သဘောကလည်းထင်၊ ဝေဒနာဝိညာဏ်ကလည်းသိ၊ ဖဿ
 ကလည်းတွေ့၊ ဝေဒနာကလည်းခံစား၊ ၅-ပါးစုံပေါင်းဆုံကြ
 သောကာလ၊ ဗုဒ္ဓသက်သွယ်၍သောသဘောသည်၊ ဝေဒနာ၌ထင်
 သည်ရှိသော်၊ ထိုဗုဒ္ဓသက်သွယ်၍သောသဘောကိုသာဂုံဖြူ၍
 လောသဖြစ်၏။ ဣန္ဒြိ၊ နန္ဒီရာဂ၊ ပရိယုဒ္ဓာန်လောဘ၊ ဖြစ်ကာ
 မျှဖြင့်၊ ဝိပဿနာပညာဦးခေါင်းပျတ်ကျသည်မည်မည်၏။
 ဣန္ဒြိ၊ နန္ဒီရာဂ၊ ပရိယုဒ္ဓာန်လောဘ၊ ဝိပဿနာပညာဦးခေါင်း
 ပျတ်ကျခြင်းကြောင့်၊ သူ့သတ်ယောကျာ်းနှင့်တူသည်၏အ
 ဖြစ်ကိုသိအပ်၏။

အဘယ်သို့နန္ဒီရာဂ၊ ပရိယုဒ္ဓာန်လောဘ၏ယောနိသို့ကပ်ရောက်
 ခြင်းကြောင့်၊ သူ့သတ်ယောကျာ်းနှင့်တူသည်၏အဖြစ်ကိုသိအပ်
 သနည်း။

ဖြစ်သောခဏ၊ မျက်စိကလည်းကြည့်၊ သံစဉ်ကလည်းထင်
 စက္ခုဝိညာဏ်ကလည်းဖြင့်၊ ဖဿကလည်းတွေ့၊ ဝေဒနာကလည်း
 ခံစား၊ ၅-ပါးစုံပေါင်းဆုံကြသောကာလ၊ မျက်စိကိုဟုတ်သောအ
 တိုင်း၊ မသိမမြင်သည်ရှိသော်၊ မျက်စိ၌တပိမင်ကုကျ၊ တကျာ
 နှုသယ။ အဆင်းကိုဟုတ်သောအတိုင်း၊ မသိမမြင်သည်ရှိသော်၊
 အဆင်း၌တပိမင်ကုကျ၊ တကျာနှုသယ။ မြင်ခြင်းကိုဟုတ်
 သောအတိုင်း၊ မသိမမြင်သည်ရှိသော်၊ မြင်ခြင်း၌တပိမင်ကုကျ၊
 တကျာနှုသယ။ တွေ့ခြင်းကိုဟုတ်သောအတိုင်း၊ မသိမမြင်
 သည်ရှိသော်၊ တွေ့ခြင်း၌တပိမင်ကုကျ၊ တကျာနှုသယ။ ခံစား
 ခြင်းကိုဟုတ်သောအတိုင်း၊ မသိမမြင်သည်ရှိသော်၊ ခံစားခြင်း
 ၌တပိမင်ကုကျ၊ တကျာနှုသယ။ ဣန္ဒြိ၊ တပိမင်သောအ
 လေ့သဘောရှိသည်ဖြစ်၍တွေ့ဝေသောအလေ့သဘောရှိသည်

ဖြစ်ကြိ ၁၁၀ တ ဖန်ဖြင့် ယှဉ်သော အလေ့ သဘောရှိ သည်ဖြစ်ကြိ တစ်
 နှစ်သက်သက် ယှဉ် ဟု သော အလေ့ သဘောရှိ သည်ဖြစ်ကြိ နေ
 သော ထို သူ့ အား ၊ ၂ ပါ ဒါ နှစ် တ ရှား - ၄ - ပါး တို့ ဧါ အာရုံ ဖြစ် ကုန် သော
 ၅ - ပါး သော ခန္ဓာ ဝဉ် သည် နောင် တ ဖန် အ သစ် ၊ ၁၀ ဖြစ် သော
 လှို အား ဖြင့် ၊ တိုး ပွါး ဖြင့် ၊ သို့ ရှေး က ကြ ကုန် ဧါ ၊ တ ပါ မ က ရှ ကျ
 တ ကျား နှု သ ယ သ သည် လည် ၊ တ ဖန် အ သစ် ၊ ၁၀ ကို ဖြစ် စေ တတ်
 သော အလေ့ သဘော ရှိ ဧါ ၊ ပီ တိ ဖြင့် နှစ် သ က တတ် သော ၊ နန္ဒီ ရှား ၊
 ပရိ ယု ဌာ နှစ် လော သ နှင့် တ ကွ ဖြစ် ဧါ ၊ ထို ထို အာရုံ သံ ဘဝ သို့ ၊ ရှေး ရှု
 နှစ် သ က တတ် သော အလေ့ သဘော ရှိ ဧါ ၊ ဆို တ ပါ မ က ရှ ကျ ၊ တ ကျား
 နှု သ ယ သ သည် လည် ၊ ထို သူ့ အား တိုး ပွါး ခဲ့ ဧါ ၊

ကြား သော ခ ကာ ၊ နား က လည် ၊ ကြည် အ သံ က လည် ၊ ထင် သော
 တ ပီ သာ က က လည် ၊ ကြား ၊ ဖ သာ က လည် ၊ တွေ ၊ ဝေ နာ က လည် ၊
 ခံ စါး ၊ ၅ - ပါး စုံ ပေါင်း ဆုံ ကြ သော ကာ လ ၊ နား ကို ဟု တ် သော အ တိုင်း ၊
 မ သိ မ ဖြစ် သည် ရှိ သော် ၊ နား နှင့် တ ပါ မ က ရှ ကျ ၊ တ ကျား နှု သ ယ ၊
 အ သံ ကို ဟု တ် သော အ တိုင်း ၊ မ သိ မ ဖြစ် သည် ရှိ သော် ၊ အ သံ နှင့် တ ပါ
 မ က ရှ ကျ ၊ တ ကျား နှု သ ယ ၊ ကြား ဖြင့် ၊ ကို ဟု တ် သော အ တိုင်း ၊
 မ သိ မ ဖြစ် သည် ရှိ သော် ၊ ကြား ဖြင့် ၊ နှင့် တ ပါ မ က ရှ ကျ ၊ တ ကျား
 နှု သ ယ ၊ တွေ ဖြင့် ၊ ကို ဟု တ် သော အ တိုင်း ၊ မ သိ မ ဖြစ် သည် ရှိ
 သော် ၊ တွေ ဖြင့် ၊ နှင့် တ ပါ မ က ရှ ကျ ၊ တ ကျား နှု သ ယ ၊ ခံ စါး ဖြင့် ၊
 ကို ဟု တ် သော အ တိုင်း ၊ မ သိ မ ဖြစ် သည် ရှိ သော် ၊ ခံ စါး ဖြင့် ၊ နှင့်
 တ ပါ မ က ရှ ကျ ၊ တ ကျား နှု သ ယ ၊ ကြ သို့ ၊ တ ပါ မ က သော အလေ့
 သဘော ရှိ သည် ဖြစ် ကြိ တွေ ဝေ သော အလေ့ သဘော ရှိ သည် ဖြစ် ကြိ
 ၁၁၀ တ ဖန်ဖြင့် ယှဉ်သော အလေ့ သဘော ရှိ သည် ဖြစ် ကြိ တ ပါ မ က
 နှစ် သ က သက် သက် ယှဉ် ဟု ၊ ရှု သော အလေ့ သဘော ရှိ သည် ဖြစ် ကြိ နေ
 သော ထို သူ့ အား ၊ ၂ ပါ ဒါ နှစ် တ ရှား - ၄ - ပါး တို့ ဧါ အာရုံ ဖြစ် ကုန် သော
 ၅ - ပါး သော ခန္ဓာ ဝဉ် သည် နောင် တ ဖန် အ သစ် ၊ ၁၀ ဖြစ် သော
 အလှို အား ဖြင့် ၊ တိုး ပွါး ဖြင့် ၊ သို့ ရှေး က ကြ ကုန် ဧါ ၊ တ ပါ မ က
 ရှ ကျ ၊ တ ကျား နှု သ ယ သ သည် လည် ၊ တ ဖန် အ သစ် ၊ ၁၀ ကို ဖြစ်
 စေ တတ် သော အလေ့ သဘော ရှိ ဧါ ၊ ပီ တိ ဖြင့် နှစ် သ က တတ် သော
 နန္ဒီ ရှား ၊ ပရိ ယု ဌာ နှစ် လော သ နှင့် တ ကွ ဖြစ် ဧါ ၊ ထို ထို အာရုံ သံ ဘဝ
 သို့ ၊ ရှေး ရှု နှစ် သ က တတ် သော အလေ့ သဘော ရှိ ဧါ ၊ ထို တ ပါ
 မ က ရှ ကျ ၊ တ ကျား နှု သ ယ သ သည် လည် ၊ ထို သူ့ အား တိုး ပွါး
 ခဲ့ ဧါ ၊

နှံ သော ခ ကာ ၊ နှာ က လည် ၊ ကြည် ၊ အ နံး က လည် ၊ ထင် ၊ ယာ နှု
 တ ပီ သာ က က လည် ၊ နံ ၊ ဖ သာ က လည် ၊ တွေ ၊ ဝေ နာ က လည် ၊ ခံ
 စါး ၊ ၅ - ပါး စုံ ပေါင်း ဆုံ ကြ သော ကာ လ ၊ နှာ ကို ဟု တ် သော အ တိုင်း ၊

မသိ မမြင်သည်ရှိသော်၊ နှာဗွတ်တပ်မက်ကုကျ၊ တက္ကာနုသယ။
 အနံ့ကို ဟုတ်သော အတိုင်း၊ မသိ မမြင်သည်ရှိသော်၊ အနံ့ ဗွတ်တပ်
 မက်ကုကျ၊ တက္ကာနုသယ။ နံ့ခြင်းကို ဟုတ်သော အတိုင်း၊ မသိ
 မမြင်သည်ရှိသော်၊ နံ့ခြင်း ဗွတ်တပ်မက်ကုကျ၊ တက္ကာနုသယ။ တွေ့
 ဗွတ်တပ်မက်ကုကျ၊ တက္ကာနုသယ။ မသိ မမြင်သည်ရှိသော်၊ တွေ့ခြင်း
 အတိုင်း၊ မသိ မမြင်သည်ရှိသော်၊ ခံစားခြင်းကို ဟုတ်သော
 တက္ကာနုသယ။ ဣသို့၊ တပ်မက်သော အလေ့ သဘောရှိသည်
 ဖြစ်၍ တွေ့ဝေသော အလေ့ သဘောရှိသည်ဖြစ်၍၊ ဘဝတဖန် နှင့်
 ယှဉ်သော အလေ့ သဘောရှိသည်ဖြစ်၍၊ တပ်မက်ဖြစ်သကဲ့သို့
 ဟုတ်သော အလေ့ သဘောရှိသည်ဖြစ်၍၊ နေသော ထိုသူ့အား၊ ၃၂
 ဒါနိတရား - ၄ - ပါးတို့ ဧါဒော ခုံဖြစ်ကုန်သော၊ ၅ - ပါး သော ခန္ဓာတို့သည်
 နှောင့်တဖန် အသစ်၊ ဘဝဖြစ်သော အလို့အား ဖြင့်၊ တိုး ပွားခြင်းသို့
 ရောက်ကြ ကုန်၏၊ တပ်မက်ကုကျ၊ တက္ကာနုသယ သည်လည်း၊
 တဖန်အံ့သစ်၊ ဘဝကို ဖြစ်စေ တတ်သော အလေ့ သဘောရှိ ဧါ၊ ပီ
 တိ ဖြင့် နှစ်သက် တတ်သော၊ နန္ဒီကုလ၊ ပရိ ဟုတ်သော အနုဋီ
 တကွ ဖြစ်၏။ ထိုထိုအာဂုံ ဘုံ ဘဝသို့၊ ၅၅ နှစ်သက် တတ်သော
 အလေ့ သဘောရှိ၏။ ထို တပ်မက်ကုကျ၊ တက္ကာနုသယ သည်
 လည်း၊ ထိုသူ့အား တိုး ပွား ခဲ့၏။

စားသော ခဏ၊ ဣာကလည်း ကြည့်၊ အရသာကလည်း ထင်
 နိဗ္ဗာဝိညာဏ်ကလည်း စား၊ သော ကလည်း တွေ့၊ ဝေဒနာကလည်း
 ခံစား၊ ၅ - ပါး စုံ ပေါင်း ဆုံကြသော ကာလ၊ ဣာကို ဟုတ်သော အ
 တိုင်း၊ မသိ မမြင်သည်ရှိသော်၊ ဣာဗွတ်တပ်မက်ကုကျ၊ တက္ကာ
 နုသယ။ အရသာကို ဟုတ်သော အတိုင်း၊ မသိ မမြင်သည်ရှိ
 သော်၊ အရသာဗွတ်တပ်မက်ကုကျ၊ တက္ကာနုသယ။ စားခြင်းကို
 ဟုတ်သော အတိုင်း၊ မသိ မမြင်သည်ရှိသော်၊ စားခြင်း ဗွတ်တပ်
 မက်ကုကျ၊ တက္ကာနုသယ။ တွေ့ခြင်းကို ဟုတ်သော အတိုင်း
 မသိ မမြင်သည်ရှိသော်၊ တွေ့ခြင်း ဗွတ်တပ်မက်ကုကျ၊ တက္ကာ
 နုသယ။ ခံစားခြင်းကို ဟုတ်သော အတိုင်း၊ မသိ မမြင်သည်ရှိ
 သော်၊ ခံစားခြင်း ဗွတ်တပ်မက်ကုကျ၊ တက္ကာနုသယ။ ဣာသို့
 တပ်မက်သော အလေ့ သဘောရှိ သည်ဖြစ်၍ တွေ့ဝေသော
 အလေ့ သဘောရှိ သည်ဖြစ်၍၊ ဘဝတဖန် နှင့် ယှဉ်သော အ
 သော အလေ့ သဘောရှိ သည်ဖြစ်၍၊ နေသော ထိုသူ့အား၊ ၃၂
 ဒါနိတရား - ၄ - ပါး တို့ ဧါဒော ခုံ ဖြစ်ကုန်သော၊ ၅ - ပါး သော ခန္ဓာ
 တို့ သည်၊ နှောင့်တဖန် အသစ်၊ ဘဝ ဖြစ်သော အလို့အား ဖြင့်၊

အတိုင်း၊ မသိ မမြင် သည် ဤသော၊ တွေ့မြင် နှစ်တစ်ဖက် ကျကျ
 တကျာ နှု သ ယ။ ခံစား ခြင်း ကို ဖုတ်သော အထိုင်း၊ မသိ၊ မ
 မြင် သည် ဤသော၊ ခံစား ခြင်း နှစ်တစ်ဖက် ကျကျ၊ တကျာ
 နှု သ ယ။ ကျသို့၊ တစ်ဖက်သော အလေ့ သဘော ဤသည် ဖြစ်
 နှင့် ယှဉ်သော အလေ့ သဘော ဤသည် ဖြစ် ဤဘဝ တဖန်
 သက်သွယ် ယု၊ ဤသော အလေ့ သဘော ဤသည် ဖြစ် ဤတစ်ဖက် နှစ်
 ထို သူ့ အား၊ ပု ပါ ဒါ နှစ် တကား - ၄ ပါး တို့၏ အာရုံ ဖြစ် ကုန် သော၊
 ၅ ပါး သော သန္တာ တို့ သည် နောင် တဖန် အသစ် ဘဝ ဖြစ်သော အ
 လှို အား ဖြင့်၊ တိုး ပွား ခြင်း သို့ ကောက်ကြကုန် နေ၊ တစ်ဖက် ကျ
 ကျ၊ တကျာ နှု သ ယ သည် လည်း၊ တဖန် အသစ်၊ ဘဝ ကို ဖြစ်
 စေ တတ် သော အလေ့ သဘော ဤ၏၊ ပီတိ ဖြင့် နှစ်သက် တတ်
 သော၊ နန္ဒီ ဂါ၊ ပရိယု နှာ နှစ် လော ဘ နှင့် တကွ ဖြစ် နေ၊ ထို ထို အာရုံ
 ဆုံ ဘဝ သို့၊ ရှေ့ နှု နှစ် သက် တတ် သော အလေ့ သဘော ဤ၏ ထို
 တစ်ဖက် ကျ ကျ၊ တကျာ နှု သ ယ သည် လည်း၊ ထို သူ့ အား တိုး
 ပွား ခဲ့၏။ ။ ကျသို့၊ တစ်ဖက် ကျ ကျ၊ တကျာ နှု သ ယ၊ တဖန်
 အသစ်၊ ဖြစ် စေ သော ထို ဘဝ သည် လည်း၊ ကာလ အား ဖြင့် ၃
 ပါး။ တောင်း တသော ကာလ လည်း - ၁ ပါး၊ အား ထုတ် သော
 ကာလ လည်း - ၁ ပါး။ ၇ သော ကာလ လည်း - ၁ ပါး။ ထို ၃
 ပါး တို့ တွင်၊ တစ်ဖက် ကျ ကျ၊ တကျာ နှု သ ယ၊ အသစ် အသစ်
 ကျသော ခဏ သည် ကား၊ တောင်း တသော ကာလ မည်၏။ တစ်
 တခု၊ ကံ ဖြေ သော ခဏ ခဏ သည် ကား၊ အား ထုတ် သော ကာလ
 မည်၏။ ပဋိ သန္တေ နေ သော ခဏ ခဏ သည် ကား၊ ၇ သော ကာ
 လ မည်၏။ ကျသို့၊ ပဋိ သန္တေ နေ သော ခဏ ခဏ၊ ၇ သော ကာ
 လ၊ ထို ဘဝ သည် လည်း၊ ယောနိ အား ဖြင့် ၄ ပါး၊ အာဏု ဇယော
 နိ လည်း တပါး။ ဇလ ဗုဒ္ဓ ယောနိ လည်း တပါး၊ သံသေဒ ဇယော
 နိ လည်း တပါး။ ဩပပါတိက ယောနိ လည်း တပါး။ ထို ၄ ပါး
 တို့ တွင်၊ အပဋိ ပဋိ သန္တေ နေ သော၊ သတ္တဝါ မျိုး သည် ကား၊ အာဏု ဇ
 ယောနိ မည်၏။ အမိဝမ်း နှစ် ပဋိ သန္တေ နေ သော သတ္တဝါ မျိုး
 သည် ကား၊ ဇလ ဗုဒ္ဓ ယောနိ မည်၏။ အညိ နှစ် ပဋိ သန္တေ နေ
 သော သတ္တဝါ မျိုး သည် ကား၊ သံသေဒ ဇယောနိ မည်၏။
 ၁၅ နှစ် အသွင် အဖြင့်၊ ကိုယ်ထင် ဖြစ်သော သတ္တဝါ မျိုး သည်
 ကား၊ ဩပပါတိက ယောနိ မည်၏။ ဤ ၄ ပါး သော ယောနိ တို့
 ပဋိ သန္တေ က ခုတိ ကျ နောက်၊ ဝှက် သော နှင့် သင့်၊ ဖင့် မြေ နှေး
 လည်း၊ နည်း ပေး သွန် သင်၊ အ မည် တင် ဤ၊ စီရင် တတ် သော၊
 ထို နန္ဒီ ဂါ၊ ပရိယု နှာ နှစ် လော ဘ သည် လည်း၊ စီရင် ဖြင့် ၄၁

ယောနိသို့သာကပ်ရောက်လာ၏။ ထိုနန္ဒီရာဂ၊ ပရိယုဒ္ဓာန်
 လောဘ၏။ ယောနိသို့ကပ်ခြင်းလျှင် အကြောင်း၇င်းရှိ
 ကုန်သော၊ မင်းမှဖြစ်သောဘေး၊ ခိုးသူမှဖြစ်သောဘေး၊
 အစရှိကုန်သော၊ ၂၅-ပါးသောဘေး။ ဦးခေါင်းကို ဗျတ်ခြင်း၊
 ခြေလက်ကို ဗျတ်ခြင်းအစရှိကုန်သော၊ ၃၂-ပါးသောကံ
 ကြံ့မာစဉ်သညာလည်း၊ အစေခံခြင်း၌၊ ယောနိသို့သာ၊ လာ
 ကြကုန်၏။ ကျသို့၊ နန္ဒီရာဂ၊ ပရိယုဒ္ဓာန်လောဘ၏။ ယောနိ
 သို့ကပ်ရောက်ခြင်းကြောင့်၊ သူ့သတ်ယောက်ျားနှင့်တူ
 သညာ၏အဖြစ်ကို သိအပ်၏။ ကျသို့၊ ဗျက်သဟု-ဗျက်
 သဟု၊ မဖြတ်ရှုသော၊ ဘက်ညာက်အလို့အားဖြင့်၊ ဗျက်သော
 သဘော-ဘေးဟုရှုခြင်းကြောင့်၊ ဘေးထင်သော၊ ထိုယောဂီ
 ပုဂ္ဂိုလ်အား၊ နန္ဒီရာဂ၊ ပရိယုဒ္ဓာန်လောဘသညာ၊ ၆-ယောက်
 မြောက်သော၊ အတွင်းသူလျှင်၊ သူ့သတ်ယောက်ျားကဲ့သို့၊
 အဖြစ်ကြီးအထူးထူး၊ အစုသတ္တပတ်ဖြစ်ကြထင်၏။ ။

ဆိတ်သောရွာမည်သညာကား၊ စက္ကယတန၊ သောတာယ
 တန၊ ဃာနာယတန၊ ဇိဝှာယတန၊ ကာယာယတန၊ မနာယတန၊
 အဇ္ဈတ္တိကာယတန-၆-ပါးတို့၏အမည်တည်း။ ထို့-၆-ပါးတို့
 တွင်၊ စက္ကယတနကို ဗျက်စိဟု၊ အကယ်၍ ဆင်ခြင်သညာဖြစ်
 ခဲ့၊ ငါ-ငါ့ပစ္စာအလျင်း၊ ကင်းသောဗျက်စိသာလျှင်ထင်၏။ ငါ-ငါ့
 ပစ္စာမပြီး၊ အချည်းနှီးသောဗျက်စိသာလျှင်ထင်၏။ ငါ-ငါ့ပစ္စာ
 ဆို၊ မသို့မသိပါ၊ ဆိတ်သောဗျက်စိသာလျှင်ထင်၏။

သောတာယတနကို နားဟု၊ အကယ်၍ ဆင်ခြင်သညာဖြစ်
 ခဲ့၊ ငါ-ငါ့ပစ္စာအလျင်း၊ ကင်းသောနားသာလျှင်ထင်၏။ ငါ-ငါ့
 ပစ္စာမပြီး၊ အချည်းနှီးသောနားသာလျှင်ထင်၏။ ငါ-ငါ့ပစ္စာဆို၊
 မသို့မသိပါ၊ ဆိတ်သောနားသာလျှင်ထင်၏။

ဃာနာယတနကို ချာဟု၊ အကယ်၍ ဆင်ခြင်သညာဖြစ်ခဲ့၊
 ငါ-ငါ့ပစ္စာအလျင်း၊ ကင်းသောချာသာလျှင်ထင်၏။ ငါ-ငါ့
 ပစ္စာမပြီး၊ အချည်းနှီးသောချာသာလျှင်ထင်၏။ ငါ-ငါ့ပစ္စာဆို၊
 မသို့မသိပါ၊ ဆိတ်သောချာသာလျှင်ထင်၏။

ဇိဝှာယတနကို လျှာဟု၊ အကယ်၍ ဆင်ခြင်သညာဖြစ်ခဲ့၊
 ငါ-ငါ့ပစ္စာအလျင်း၊ ကင်းသောလျှာသာလျှင်ထင်၏။ ငါ-ငါ့
 ပစ္စာမပြီး၊ အချည်းနှီးသောလျှာသာလျှင်ထင်၏။ ငါ-ငါ့ပစ္စာ
 ဆို၊ မသို့မသိပါ၊ ဆိတ်သောလျှာသာလျှင်ထင်၏။

ကာယာယတနကို ကိုယ်ဟု၊ အကယ်၍ ဆင်ခြင်သညာဖြစ်
 ခဲ့၊ ငါ-ငါ့ပစ္စာအလျင်း၊ ကင်းသောကိုယ်သာလျှင်ထင်၏။ ငါ-ငါ့
 ပစ္စာမပြီး၊ အချည်းနှီးသောကိုယ်သာလျှင်ထင်၏။ ငါ-ငါ့ပစ္စာ

ဆို၊ မသို့မသိဟိ၊ ဆိတ်သောကိုပတ်သာလျှင်ထင်၏။
 မနာယတနကို စိတ်ဟု၊ အကယ်ကြံဆခြင်းသည်ဖြစ်သော်လည်း၊
 ငါ့ဥစ္စာအလှင်း၊ ကင်းသောစိတ်သာလျှင်ထင်၏။ ငါ့ဥစ္စာမပြေး၊
 အညည်းနှိုးသောစိတ်သာလျှင်ထင်၏။ ငါ့ဥစ္စာဆို၊ မသို့မသိဟိ
 ဆိတ်သောစိတ်သာလျှင်ထင်၏။

ကျသို့၊ ဟုကသဟု - ဟုကသဟု၊ မဖြတ်ရှုသောဘက်ညာဏ်
 အလိုအား ဖြင့်၊ ဟုကသောသဘော - ဘေးဟုရှုခြင်းကြောင့်၊ ဘေး
 ထင်သောထိုယောဂီပုဂ္ဂိုလ်အား၊ အဇ္ဈတ္တိကယတန - ပေါးတို့
 သည်၊ ဆိတ်သောစွာကျသို့၊ အဖြတ်ကြီး အထူအထပ်၊ အစုသဘွယ်
 ဖြစ်ကြထင်ကြကုန်၏။ ။

ခြောက်ယောက်သော ခိုးသူ၊ ဝေသာကျား မည်ထည်ကား၊
 ဂူပါယတန၊ သဒ္ဓါယတန၊ ဂန္ဓာယတန၊ ဂုဿယတန၊ ဖေဋ္ဌဗ္ဗိ
 ယတန၊ ဓမ္မာယတန။ ဗိဟိကုယတန - ပေါးတို့၏အမည်တည်း။
 ထို - ပေါးတို့တွင်။ မျက်စိသည်၊ နှစ်သက်ဘွယ်သောအဆင်း၊
 မနှစ်သက်ဘွယ်သောအဆင်းတို့ဖြင့်၊ ဝိပဿနာစိတ်ကုသိုလ်

ထုတ်ပုဉ္ဇာကိုလည်းလုယူ၏။ အားထုတ်သောသူ၊ လျှာကိုလည်း
 သတ်၏။ ။ နားသည်း၊ နှစ်သက်ဘွယ်သောအသံ၊ မနှစ်သက်
 ဘွယ်သောအသံတို့ဖြင့်၊ ဝိပဿနာစိတ်ကုသိုလ်ထုတ်ပုဉ္ဇာကို
 လည်းလုယူ၏။ အားထုတ်သောသူ၊ လျှာကိုလည်းသတ်၏။
 နှာသည်း၊ နှစ်သက်ဘွယ်သောအနံ့တို့ဖြင့်၊
 ဝိပဿနာစိတ်ကုသိုလ်ထုတ်ပုဉ္ဇာကိုလည်းလုယူ၏။ အား

ထုတ်သောသူ၊ လျှာကိုလည်းသတ်၏။ ။ လျှာသည်၊ နှစ်သက်
 ဘွယ်သောအဂုဿ၊ မနှစ်သက်ဘွယ်သောအဂုဿတို့ဖြင့်၊ ဝိပဿ
 နာစိတ်ကုသိုလ်ထုတ်ပုဉ္ဇာကိုလည်းလုယူ၏။ အားထုတ်သော
 သူ၊ လျှာကိုလည်းသတ်၏။ ။ ကိုယ်သည်၊ နှစ်သက်ဘွယ်သော

အတွေ့၊ မနှစ်သက်ဘွယ်သောအတွေ့တို့ဖြင့်၊ ဝိပဿနာစိတ်
 ကုသိုလ်ထုတ်ပုဉ္ဇာကိုလည်းလုယူ၏။ အားထုတ်သောသူ၊
 လျှာကိုလည်းသတ်၏။ ။ စိတ်သည်၊ နှစ်သက်ဘွယ်သော
 သဘော၊ မနှစ်သက်ဘွယ်သောသဘောတို့ဖြင့်၊ ဝိပဿနာစိတ်
 ကုသိုလ်ထုတ်ပုဉ္ဇာကိုလည်းလုယူ၏။ အားထုတ်သောသူ၊ လျှာ

ကိုလည်းသတ်၏။ ။ ကျသို့၊ ဟုကသဟု - ဟုကသဟု၊ မဖြတ်
 ရှုသောဘက်ညာဏ်အလိုအားဖြင့်၊ ဟုကသောသဘော - ဘေးဟု
 ရှုခြင်းကြောင့်၊ ဘေးထင်သောထိုယောဂီပုဂ္ဂိုလ်အား၊ ဗိဟိ
 ကုယတန - ပေါးတို့သည်၊ ဝေသာကံသော ခိုးသူယောက်ျား
 ကိုသို့၊ အဖြတ်ကြီး အထူအထပ်၊ အစုသဘွယ်ဖြစ်ကြထင်

နောင်ကျယ်-ချုပ်-ထား၊ ခိုးသူပေးကျား၊ မည်သည့်
 ကား၊ ပေးကိပုဂ္ဂိုလ်၏အမည်တည်း။ ဂေပင်လယ်မည်
 သည့်ကား၊ ကာမောယ၊ ဘဝေါယ၊ ဒိဋ္ဌောယ၊ အဝိဇ္ဇောယ၊
 ၄-ပါး၊ သောဠာယဝဂ္ဂိ၏အမည်တည်း။ မြေ၊ မီး၊ မေ၊ ဘေး၊
 သော ကျမှာဘက်မည်သည့်ကား၊ သက္ကာယခေါ်ဆို၊ မိမိကိုယ်
 ၏အမည်တည်း။ မြေ၊ မီး၊ မေ၊ ဘေး၊ မရှိသော၊ ထိုမှာဘက်
 မည်သည့်ကား၊ နိဗ္ဗာန်၏အမည်တည်း။ လျှား၊ လာပြန်ခေါ်
 နိဗ္ဗာန်ခေါ်ဆို၊ ထိုမှာဘက်သို့၊ ကျား၊ ရောက်ခြင်းမှာ၊ တံတား
 မရှိ၊ လျှေမရှိ။ မရှိသည့်ကိုထား၊ အကယ်ကျသော်ကား၊
 ပေးကျား၊ ပေးကိ၊ ထိုပုဂ္ဂိုလ်သည်၊ ဩယလေးသွယ်၊ ဂေပင်
 လယ်ကို ကျားတက်ကျ၊ နိဗ္ဗာန်ခေါ်ဆို၊ ထိုမှာဘက်သို့၊ ရောက်
 ပါသော်ကား။ ဘဝ-၃-ပါး၊ ပေးနိ-၄-ပါး၊ ဂတိ-၅-ပါး၊ ဣတိ-၇-ပါး၊
 သတ္တာဝါသ-၉-ပါး၊ မဟာဘုတ်-၄-ပါး၊ ခန္ဓာ-၅-ပါး၊ အန္တတ္တိကာ
 ယတန-၆-ပါး၊ ဗါဟိဂ္ဂယတန-၆-ပါး၊ ထိုသည်၊ သွားလှည့်တ
 ဖန်၊ ဖြန်လှည့်မကြွင်း၊ မရှိခြင်းသက်သက်၊ ပျောက်ပျက်
 ခြင်းတို့သို့၊ ရောက်ခွင့်သင့်ကြကုန်သည်ဖြစ်လျက်၊ သက္ကာ
 ယခေါ်ဆို၊ မိမိကိုယ်ကျမှာဘက်မှာ၊ ဩယလေးသွယ်၊ ဂေပင်
 လယ်ကို ကျားတက်ကျ၊ နိဗ္ဗာန်ခေါ်ဆို၊ ထိုမှာဘက်သို့၊ ရောက်
 သော်ကား မရောက်သေး။ မရောက်သေးသော်လည်း၊ မထွေး
 မခေါ်၊ မမြှောက်၊ မဆ၊ ဒိဋ္ဌဧကန်၊ ဘေးရှိ၏၊ ဘေးမရှိဟု၊ ဆန့်ကျင်
 တက်ညာက်၊ ထိုပေးကိပုဂ္ဂိုလ်အား၊ အမှန်ဖြစ်၏၊ ဖြစ်ပုံကား
 ဘဝ-၃-ပါး၊ ပေးနိ-၄-ပါး၊ ဂတိ-၅-ပါး၊ ဣတိ-၇-ပါး၊ သတ္တာ
 ဝါသ-၉-ပါး၊ မဟာဘုတ်-၄-ပါး၊ ခန္ဓာ-၅-ပါး၊ အန္တတ္တိကာ
 ယတန-၆-ပါး၊ ဗါဟိဂ္ဂယတန-၆-ပါး၊ ရှိသော အလိုအားဖြင့်၊
 သက္ကာယခေါ်ဆို၊ မိမိကိုယ်ကျမှာဘက်မှာ၊ မြေ၊ မီး၊ မေ၊ ဘေး
 ရှိ၏။ ဘဝ-၃-ပါး၊ ပေးနိ-၄-ပါး၊ ဂတိ-၅-ပါး၊ ဣတိ-၇-ပါး၊
 သတ္တာဝါသ-၉-ပါး၊ မဟာဘုတ်-၄-ပါး၊ ခန္ဓာ-၅-ပါး၊ အန္တတ္တိကာ
 ယတန-၆-ပါး၊ ဗါဟိဂ္ဂယတန-၆-ပါး၊ မရှိသော အလိုအားဖြင့်
 နိဗ္ဗာန်ခေါ်ဆို၊ ထိုမှာဘက်မှာ၊ မြေ၊ မီး၊ မေ၊ ဘေး
 မခေါ်၊ မမြှောက်၊ မဆ၊ ဒိဋ္ဌဧကန်၊ ဘေးရှိ၏၊ ဘေးမရှိဟု၊ ဆန့်
 ကျင်တက်ညာက်၊ ထိုပေးကိပုဂ္ဂိုလ်အား၊ အမှန်ဖြစ်၏။ ဒိဋ္ဌ
 ဧကန်၊ ဘေးရှိ၏၊ ဘေးမရှိဟု၊ ဆန့်ကျင်တက်ညာက်သည်၊ ထို
 ပေးကိပုဂ္ဂိုလ်အား၊ အမှန်ဖြစ်သည်ရှိသော်၊ အာဒိနဝညာက်
 ဖြစ်သည်မည်၏။

စတ္တာဂေပာမဟာဘူတာ ဟောဂူဝိသ အာသိဝိသာဝိယ၊
 ပဉ္စကုဒ္ဒာ ဥက္ကိတာသိကဝဓကောဝိယ၊ နန္ဒိရာဂေါ အန္တဂုဓကော

ဝိယ။ ဆအန္တတ္တိကာယတနာနိဗ္ဗညာဂါမောဝိယ။ ဆဗိဟိရာ
ယတနာနိ ဂါမယာတကစေါရာဝိယ။ နိရုဿာဒါ၊ နိရုဿာ၊ မ
ဟာဒာဒိနဝရာသိဘူတာ၊ ဟုတ္တာ၊ ဥပဒဟန္တိ။ ဝေမေဝိယံ
ယောဂါဝစရော၊ ဘင်္ဂါနုပဿနာဝသေန သဗ္ဗ သင်္ခါရေသု
ဘယတော၊ ဥပဋိတေသု၊ သမန္တတော၊ နိရုဿံ၊ နိရုဿာဒါ၊ ဘာ
ဒိနဝမေဝ ပဿာဒိ။ တသေဝံ ပဿတော၊ ဒာဒိနဝရာကံ
နာမ ဥပ္ပန္နံ ဟောတိ။ ယံသန္တာယ ကုဒံရတ္တိ။ ။
စတ္တာရော မဟာဘူတာ၊ လေး ပါးသောမဟာဘုတ်တို့
သည်။ ယောဂဝိသဘာဝသိဝိသာဝိယ၊ ကြမ်းသောအဆိပ်ရှိ
သောမြေ၊ ဣင်သောအဆိပ်ရှိသောမြေ ၄ ကောင်တို့ကဲ့
သို့။ နိရုဿာဒါ၊ သာယာဘွယ်ကင်း ကုန်သည်ဖြစ်ကြ။ နိရုဿာ၊
အရသာကင်း ကုန်သည်ဖြစ်ကြ။ မဟာဒာဒိနဝရာသိဘူတာ၊ အ
ဖြစ်ကြီးအထူးအထွယ်အစုသဘွယ်တို့သည်။ ဟုတ္တာ၊ ဖြစ်ကြ။ ဥပ
ဒဟန္တိ၊ ထင်ကြ ကုန်၏။ ပဋိတေသု၊ ငါးပါးသောခန္ဓာတို့သည်။
ဥက္ခိတ္တာသိကဝေကာဝိယ၊ သူသတ်ယောက်ျား - ၅ - ယောက်တို့
ကဲ့သို့။ နိရုဿာဒါ၊ သာယာဘွယ်ကင်း ကုန်သည်ဖြစ်ကြ။ နိရုဿာ၊
အရသာကင်း ကုန်သည်ဖြစ်ကြ။ မဟာဒာဒိနဝရာသိဘူတာ၊ အ
ဖြစ်ကြီး အထူးအထွယ်အစုသဘွယ်တို့သည်။ ဟုတ္တာ၊ ဖြစ်ကြ။
ဥပဒဟန္တိ၊ ထင်ကြ ကုန်၏။ နန္ဒီရာဂေါ၊ နန္ဒီရာဂ-ပရိယုဋ္ဌာန်လော
ဘသည်။ အန္တဂုဝေကာဝိယ၊ အတွင်း သူ ဣဂိုသူ သတ်ယောက်ျား
ကဲ့သို့။ နိရုဿာဒါ၊ သာယာဘွယ်ကင်း သည်ဖြစ်ကြ။ နိရုဿာ၊
အရသာကင်း သည်ဖြစ်ကြ။ မဟာဒာဒိနဝရာသိဘူတာ၊ အဖြစ်
ကြီး အထူးအထွယ်အစုသဘွယ်သည်။ ဟုတ္တာ၊ ဖြစ်ကြ။ ဥပဒဟ
တိ၊ ထင်၏။ ဆအန္တတ္တိကာယတနာနိ၊ အန္တတ္တိကာယတနာ
- ၆ - ပါး တို့သည်။ ဝုညာဂါမောဝိယ၊ ဆိတ်သောဣကဲ့သို့။
နိရုဿာဒါ၊ သာယာဘွယ်ကင်း ကုန်သည်ဖြစ်ကြ။ နိရုဿာ၊
အရသာကင်း ကုန်သည်ဖြစ်ကြ။ မဟာဒာဒိနဝရာသိဘူတာ၊ အဖြစ်
ကြီး အထူးအထွယ်အစုသဘွယ်တို့သည်။ ဟုတ္တာ၊
ဖြစ်ကြ။ ဥပဒဟန္တိ၊ ထင်ကြ ကုန်၏။ ဆဗိဟိရာယတနာနိ၊
၆ - ယောက်သော ဦးသူ ယောက်ျား တို့ကဲ့သို့။ နိရုဿာဒါ၊
သာယာဘွယ်ကင်း ကုန်သည်ဖြစ်ကြ။ နိရုဿာ၊ အရသာကင်း
ကုန်သည်ဖြစ်ကြ။ မဟာဒာဒိနဝရာသိဘူတာ၊ အဖြစ်ကြီး
အထူးအထွယ်အစုသဘွယ်တို့သည်။ ဟုတ္တာ၊ ဖြစ်ကြ။ ဥပ
ဒဟန္တိ၊ ထင်ကြ ကုန်၏။ ဝေမေဝိ၊ ဤသို့သာ ဣင်၊ အယံ
ယောဂါဝစရော၊ ဤယောဂီပုဂ္ဂိုလ်သည်။ ဘင်္ဂါနုပဿနာဝသေန

ဟုကံသဟု-ဟုကံသဟု၊ မပြတ်ရှုသော ဘက်ညာ ကံအလို့အား
 ဖြစ်။ သဗ္ဗသင်္ခါရေသု၊ အလုံးစုံသော သင်္ခါရ တို့သည်။ ဘယကော
 ဘေးဟု။ ဥပဋ္ဌိတေသု၊ ထင်ကုန်သည်ကို သော။ သန္တတော၊ ထက်
 ဝန်းကျင်မှ။ နိရသံ၊ အရသာ ကင်းသော။ နိရသာဒံ၊ သာယာဘွယ်
 ကင်းသော။ အာဒိနဝဇေဝ၊ အပြစ်ကိုသာ ဣဋ္ဌင်။ ပဿတိ၊ ဖြစ်
 ဧါ၊ ဝေ၊ ကျသို့။ ပဿတော၊ ဖြစ်သော။ တသံယောဂိနော၊ ထို
 ယောဂီပုဂ္ဂိုလ်အား။ အာဒိနဝညာ ကံနာမ၊ အာဒိနဝညာ ကံအ
 မည်သည်။ ဥပဋ္ဌံ၊ ဖြစ်သည်။ ဟောတိ၊ ဖြစ်၏။ ယံအာဒိနဝ
 ညာကံ၊ အကြင်အာဒိနဝညာ ကံကို။ သန္တ၊ ထ၊ ရည်၏။ ပဉ္စဒသ
 ဝိခံ၊ ၁၅-ပါးအဖြားရှိသော။ ဒွါဒသဝါရပဋိမဏ္ဍိတံ၊ ၁၂-ပါးသော
 ဝါရတို့ဖြင့်တန်ဆာသင်အပ်သော။ တသောဝအာဒိနဝညာကံသ
 ထိုအာဒိနဝညာ ကံ၏သာ ဣဋ္ဌင်။ ကုဒံပဒဘာဇနံ၊ ကျပဒဘာဇနီ
 ကို။ ပဋိသမ္ဘိဒါယံ၊ ပဋိသမ္ဘိဒါမင်္ဂဗျံ။ ဝုတ္တံ၊ ဆိုအပ်၏။ ကထံ
 ဝုတ္တံ၊ အဘယ်သို့ဆိုအပ်သနည်း။

ကထံ၊ ဘယတုပဋ္ဌာနေပညာ အာဒိနဝညာကံ။ ဥပ္ပါဒေါဘ
 ယန္တိဘယတုပဋ္ဌာနေပညာ အာဒိနဝညာကံ။ ပဝတ္တံဘယန္တိ။ နိ
 မိတ္တံဘယန္တိ။ ဘာယုပာနာဘယန္တိ။ ပဋိသန္တိဘယန္တိ။ ဂတိဘယန္တိ။
 နိဗ္ဗတ္တိဘယန္တိ။ ဥပဝတ္တိဘယန္တိ။ ဇာတိဘယန္တိ။ ဇရာဘယန္တိ။
 မျှာဒိဘယန္တိ။ မရုဏံဘယန္တိ။ သောကောဘယန္တိ။ ပရိဒေဝေါ
 ဘယန္တိ။ ဥပါယာသောဘယန္တိ။ ဘယတုပဋ္ဌာနေပညာ အာဒိ
 နဝညာကံ။ အနုပ္ပါဒေါမေဇန္တိသန္တိပဒေညာကံ။ အပ္ပဝတ္တံ။ ပ။
 အနုပါယာသောမေဇန္တိသန္တိပဒေညာကံ။ ဥပ္ပါဒေါဘယံ၊ အနုပ္ပါ
 ဒေါမေဇန္တိသန္တိပဒေညာကံ။ ပဝတ္တံ။ ပ။ ဥပါယာသောဘယံ။ အ
 နုပါယာသောမေဇန္တိသန္တိပဒေညာကံ။ ဥပ္ပါဒေါဒုက္ခန္တိဘယတု
 ပဋ္ဌာနေပညာ အာဒိနဝညာကံ။ ပဝတ္တံ။ ပ။ ဥပါယာသောဒုက္ခန္တိ
 ဘယတုပဋ္ဌာနေပညာ အာဒိနဝညာကံ။ အနုပ္ပါဒေါသုခန္တိသန္တိ
 ပဒေညာကံ။ အပ္ပဝတ္တံ။ ပ။ အနုပါယာသောသုခန္တိသန္တိပဒေညာကံ။
 ဥပ္ပါဒေါဒုက္ခံ၊ အနုပ္ပါဒေါသုခန္တိသန္တိပဒေညာကံ။ ပဝတ္တံ။ ပ။ ဥပါယာသော
 ဒုက္ခံ၊ အနုပါယာသောသုခန္တိသန္တိပဒေညာကံ။ ဥပ္ပါဒေါသာမိသန္တိ
 ဘယတုပဋ္ဌာနေပညာ အာဒိနဝညာကံ။ ပဝတ္တံ။ ပ။ ဥပါယာသော
 သာမိသန္တိဘယတုပဋ္ဌာနေပညာ အာဒိနဝညာကံ။ အနုပ္ပါဒေါနိဗ္ဗာ
 သန္တိသန္တိပဒေညာကံ။ အပ္ပဝတ္တံ။ ပ။ အနုပါယာသောနိဗ္ဗာ
 သန္တိပဒေညာကံ။ ဥပ္ပါဒေါသာမိသံ၊ အနုပ္ပါဒေါနိဗ္ဗာမိသန္တိသန္တိပဒေညာ
 ကံ။ ပဝတ္တံ။ ပ။ ဥပါယာသောသာမိသံ၊ အနုပါယာသောနိဗ္ဗာမိသန္တိ
 သန္တိပဒေညာကံ။ ဥပ္ပါဒေါသင်္ခါရတိဘယတုပဋ္ဌာနေပညာ အာဒိနဝ
 ညာကံ။ ပဝတ္တံ။ ပ။ ဥပါယာသောသင်္ခါရတိဘယတုပဋ္ဌာနေပညာ

အာဒိနဝေညာဏံ။ အနုပ္ပါဒေါနိဗ္ဗာနန္တိ သန္တိပဒေညာဏံ။ အပ္ပဝတ္တံ။ ပ။
အနုပ္ပါယာသောနိဗ္ဗာနန္တိ သန္တိပဒေညာဏံ။ ဥပ္ပါဒေါသဒါဂ္ဂါအနုပ္ပါ
ဒေါနိဗ္ဗာနန္တိ သန္တိပဒေညာဏံ။ ပဝတ္တံ။ ပ။ ဥပါယာသောသဒါဂ္ဂါအနု
ပါယာသောနိဗ္ဗာနန္တိ သန္တိပဒေညာဏံ။

ဥပ္ပါဒေပဝတ္တံ။ နိမိတ္တံ နိက္ခန္တိပဿတိ။
အာယုဟနာ ပဋိသန္တိညာဏံ အာဒိနဝေကုဒံ။
အနုပ္ပါဒံအပ္ပဝတ္တံ။ အနိမိတ္တံ သုခန္တိ။
အနာပယုဟနာ အပ္ပဋိသန္တိ ညာဏံ သန္တိပဒေကုဒံ။
အာဒိနဝေညာဏံ။ ပညာရွာနေသုဇာယတိ။
ပညာရွာနေ သန္တိပဒေဒေသညာဏောပဇာနာတိ။
ဇိန္တိညာဏာနံ ကုသလတာ၊ နာနာဒိဋ္ဌိသုနကဗ္ဗတိတိ။

ကုဒံ

တံညာတဇ္ဇေနညာဏံ။ ပဇာနနဇ္ဇေနပညာ။ တေနဂုဗ္ဗတိဘယတုပဋ္ဌာ
နေညာဏန္တိ။ ကထံ၊ ဘယတုပဋ္ဌာနေပညာ။ ပ။ အာဒိနဝေညာဏံ
ပရုဏ္ဏိ။ ဧဝံ၊ ဤသို့။ ဝုတ္တံ၊ ဆိုအပ်၏။

အာဒိနဝေညာဏံ သညာဏာ - ၂ - ပါး။ ၂ - ပါး ဟူသော်ကား၊ အာဒိနဝ

ညာဏံလညာဏံ တပါး။ သန္တိပဒေညာဏံလညာဏံ တပါး။ ထို့ ၂ - ပါး တို့တွင်
ဘေးရှိ၏ဟု ထင်သော ပညာ သညာ၊ အာဒိနဝေညာဏံလညာဏံ၊ ဘေးမရှိ
ဟု ထင်သော ပညာ သညာ၊ သန္တိပဒေညာဏံလညာဏံ။ သန္တိပဒေညာဏံ၏။
ဝတ္ထုကား - ၁၅ - ပါး။ ၁၅ - ပါး ဟူသော်ကား။ အနုပ္ပါဒံ - အပ္ပဝတ္တံ - အနိမိတ္တံ -
အနာယုဟနာ - အပ္ပဋိသန္တိ - အဂတိ - အနိဗ္ဗတ္တိ - အနုပပတ္တိ - အဇာတိ - အဇရာ -
အဗျာဓိ - အမတ - အသောက - အပရိဒေဝ - အနုပါယာသ။ ဤသို့၊ သန္တိပဒေ
ညာဏံ၏ဝတ္ထုကား - ၁၅ - ပါး။ နိဗ္ဗာနဘေးမရှိ။ အာဒိနဝေညာဏံ၏
ဝတ္ထုကား - ၁၅ - ပါး။ ၁၅ - ပါး ဟူသော်ကား။ ဥပ္ပါဒံ - ပဝတ္တံ - နိမိတ္တံ - အာ
ယုဟနာ - ပဋိသန္တိ - ဂတိ - နိဗ္ဗတ္တိ - ဥပပတ္တိ - ဇာတိ - ဇရာ - ဗျာဓိ - မရဏ -
သောက - ပရိဒေဝ - ဥပါယာသ။ ဤသို့၊ အာဒိနဝေညာဏံ၏ဝတ္ထုကား - ၁၅ -
ပါး။ သံသရာဘေးရှိ၏။ ဘေးရှိသောသံသရာကား၊ ဘဝစက်၊

ဘဝစက်ကို သိအပ်သညာဏာ - ၆ - ပါး။ ၆ - ပါး ဟူသော်ကား။
ပဘဝအား ဖြင့် သိအပ်သညာဏာလညာဏံ တပါး။ ကိစ္စအားဖြင့် သိအပ်သညာဏံ
လညာဏံ တပါး။ ဝါရဏအားဖြင့် သိအပ်သညာဏံလညာဏံ တပါး။ ဥပမာအား
ဖြင့် သိအပ်သညာဏံလညာဏံ တပါး။ ဂန္ထိရအားဖြင့် သိအပ်သညာဏံလညာဏံ
တပါး။ နယအားဖြင့် သိအပ်သညာဏံလညာဏံ တပါး။ ထို့ ၆ - ပါး တို့တွင်၊
နယဟူသညာဏာ - ၄ - ပါး။ ၄ - ပါး ဟူသော်ကား။ ဧကတ္တနုညာဏံ
လညာဏံ တပါး။ နာနတ္တနုညာဏံလညာဏံ တပါး။ အဗျာပါရနုညာဏံလညာဏံ
တပါး။ ဧဝံဓမ္မတာနုညာဏံလညာဏံ တပါး။ ထို့ ၄ - ပါး တို့တွင်၊ မျိုးစေ့ -
အညွန့် - အပ္ပဏ - အရိုး - ပင်စည် - အင်္ဂါ - အဘက် - ယွက်ချ - ယွက်
ရင် - ယွက်ဂျော်စသညာဏံတို့၏အဖြစ်ဖြင့်၊ မျိုးစေ့ - သစ်ပင်၊ အစဉ်

မပြတ်သကဲ့သို့၊ ထို့အတူ၊ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏။ သင်္ခါရ
ကြောင့် ဝိညာဏ်ဖြစ်၏။ စသည်တို့၏ အဖြစ်ဖြင့်၊ အကြောင်း
အကျိုး စံပါ။ အစဉ်မပြတ်သော နည်း သည်ကား၊ ဧကတ္တနုညာ
မည်၏။ ဤဧကတ္တနုညာကို၊ အမှန်ဂှု သော သူ သည်ကား၊ အ
ကြောင်း၏ အကျိုး နှင့် စပ်သော အလို့အား ဖြင့်၊ အကြောင်း အ
ကျိုး စံပါ။ အစဉ်မပြတ်သည်ကို၊ မပြတ်ဟူ၍ ဖြင့်၊ ကြောင့်၊
ဥစ္ဆေဒဒိဋ္ဌိကို ပယ်၏။ အမှား ဂှု သော သူ သည်ကား၊ အကြောင်း
၏ အကျိုး နှင့် စပ်သော အလို့အား ဖြင့်၊ အကြောင်း အကျိုး စံပါ။
အစဉ်မပြတ်သည်ကို၊ ထိုဝိညာဏ်တခု တည်း သည်သာ ဟူ၍၊
တအဝမှ တဘဝသို့၊ ဖြေးသွား သော နည်း၊ ထိုဝိညာဏ် တခုတည်း
သည်သာ ဟူ၍၊ တဘဝမှ တဘဝသို့၊ ပြောင်း ရွေ့ သော နည်း ဖြင့်၊
တပေါင်း တည်း ဖြူ၊ တခုတည်း သော အယူကြောင့်၊ သဿတ
ဒိဋ္ဌိကို ယူ၏။ (ဧကတ္တနုညာ)။ " အဝိဇ္ဇာ သင်္ခါရ စသည်တို့၏ မိမိ
အကြောင်း မိမိအကျိုး အား ဟော၍ စွာ၊ အသီးအသီး၊ သဘောလက္ခ
ဏာကို ပိုင်းခြား သော နည်း သည်ကား၊ နာနတ္တနုညာ မည်၏။
ဤ နာနတ္တနုညာကို၊ အမှန်ဂှု သော သူ သည်ကား။ အကြောင်း အ
ကြောင်း၊ အဟောင်း အဟောင်း ထက်၊ အသစ် အသစ် အကျိုး ဖြစ်
သဟူ၍ ဖြင့်၊ ကြောင့်၊ သဿတဒိဋ္ဌိကို ပယ်၏။ အမှား ဂှု သော
သူ သည်ကား၊ တခုတည်း သော သန္တာန်ဖြင့်၊ ကျသော အကြောင်း
အကျိုးကို၊ ရှေးဘဝက အကြောင်း၊ ယခုဘဝက အကျိုး၊ နှစ်မျိုး
သန္တာန်ဖြား သကဲ့သို့၊ တဟော ကံသော သူကား သေ၏။ တဟော
သော သူကား ဖြစ်၏။ သေသော သူကား သတ္တဝါတဟော ကံ၊ အဟောင်း
ဟော ကံဖြင့် သို့ ရောက်သော သူ၊ ဖြစ်သော သူကား၊ သတ္တဝါတ
ဟော ကံ၊ အသစ်ဖြစ်ခြင်း သို့ ရောက်သော သူ၊ မတူသော အယူ
ကြောင့်၊ ဥစ္ဆေဒဒိဋ္ဌိကို ယူ၏။ (နာနတ္တနုညာ)။ " အဝိဇ္ဇာကင်္ဂါ
သည်၊ သင်္ခါရတို့ကို ဖြစ်စေအပ်ကုန်၏။ သင်္ခါရတို့ကင်္ဂါတို့သည်၊
ဝိညာဏ်ကို ဖြစ်စေအပ်၏။ ဤသို့၊ အကြောင်း က၊ အကျိုးကို ဖြစ်
လို့စောင့်တ၊ မကြောင့်ကြသော နည်း သည်ကား၊ အဗျာပါရ
နုညာ မည်၏။ ဤအဗျာပါရနုညာကို၊ အမှန်ဂှု သော သူ သည်
ကား၊ တရား သဘောကို ပယ်ထား ဖြစ်၊ ပုဂ္ဂိုလ် သတ္တဝါ၊ ငါ၊ သူတ
ပါး - ဖြုတ်တတ်သော သူ၊ ငါတလျှ မရှိဟူ၍ ဖြင့်၊ ကြောင့်၊ အတ္တဒိဋ္ဌိကို
ပယ်၏။ အမှား ဂှု သော သူ သည်ကား။ အကြောင်း က အကျိုး
ကို ဖြစ်လို့စောင့်တ၊ မကြောင့်ကြသော်လည်း၊ တောက်သော မီး
ကား၊ အလေ့အား ဖြင့်၊ အထက်သို့သာ တက်သကဲ့သို့၊ တိုက်သော
လေကား၊ အလေ့အား ဖြင့်၊ ဘိဇာ သာ သွား သကဲ့သို့၊ ထို့အတူ၊ အ
ကြောင်း ကား၊ အလေ့အား ဖြင့်၊ မှားယွင်းခြင်း မရှိ၊ အကျိုး ၏ အ

ကြောင်းဟု၊ ကောင်းသော အသိအမြင်ကိုသာ၊ မသင်္ကါဏ်၊ ဘာသာ
 ဦးဦး၊ အကျိုးဖြစ်ကောင်း၊ အကြောင်း၊ မပြုသော အယူကြောင့်၊
 အကြံယဉ်းကို ယူ၏။ (အဗျာပါရနည်း)။ " အဝိဇ္ဇာအကြောင်း
 အားလျော်စွာ၊ သင်္ခါရအကျိုး သာဖြစ်သင့်သောနည်း၊ သင်္ခါရအကြောင်း
 အားလျော်စွာ၊ ဝိညာဏ်သာ အကျိုး ဖြစ်သင့်သောနည်းကို အစဉ်မှီး
 သဖြင့်၊ မိမိအကြောင်း အားလျော်စွာ၊ မိမိအကျိုးသာ ဖြစ်သင့်သော
 နည်းသည်ကား၊ ဧဝံ ဓမ္မတာနည်း၊ မည်၏။ ဤဧဝံ ဓမ္မတာနည်းကို၊
 အမှန်ဂုဏ်သာ သူသည်ကား၊ နှိုင်းရည်အကြောင်းအားလျော်စွာ၊ နှိုင်း
 ခမ်းသာအကျိုးဖြစ်သကဲ့သို့၊ နှမ်းအကြောင်းအားလျော်စွာ၊ သိသာ
 အကျိုးဖြစ်သကဲ့သို့၊ ထို့အတူ၊ မိမိအကြောင်းအားလျော်စွာ၊ မိမိ
 အကျိုးသာ ဖြစ်သဟု ဂုဏ်ကြောင့်၊ အပေတုကဒိန္ဒြိကိုလည်း
 ပပတ်၏။ အကြံယဉ်းကိုလည်း ပပတ်၏။ အမှား ဂုဏ်သာ သူသည်
 ကား။ မိမိအကြောင်းအားလျော်စွာ၊ မိမိအကျိုးသာ ဖြစ်သင့်သော၊
 သဘောကို မယူ မှု ဤတစုံ တခုသော အကြောင်းကြောင့်၊ တစုံ
 တခုသော အကျိုး မဖြစ်၊ ဖြစ်သင့်သော သဘောမှ၊ ဖြစ်သော သဘော၊
 ဖြစ်သော အယူကြောင့်၊ အပေတုကဒိန္ဒြိကိုလည်း ယူ၏။ နိယတ
 ဝါဒကိုလည်း ယူ၏။ (ဧဝံ ဓမ္မတာနည်း)။ " ဤသို့၊ နယအားဖြင့်
 သိစာဖ်သည်လည်း တပါး။ "

ဂန္ထီရ ဟူ သည်ကား - ၄. ပါး။ ၄. ပါး ယူသော်ကား။ အတ္ထဂန္ထီ
 ရလည်း - ၁. ပါး။ ဓမ္မဂန္ထီရလည်း - ၁. ပါး။ ဒေသနာဂန္ထီရလည်း - ၁.
 ပါး။ ပဋိဝေဓဂန္ထီရလည်း - ၁. ပါး။ ထို့ - ၄. ပါး ထို့တွင်။ ဇာတိကြောင့်
 ဖြစ်သော ဇရာမဂ္ဂဏ၊ အင်္ဂါအားဖြင့် - ၂၅ - မျိုး၊ အကျိုးအကြောင်း၊
 တပေါင်း တည်း ဖြစ်ခွင့် ရသောခဏ၊ ဘဝကိုအား ထုတ်သော ကာလ
 မှစ၍ ဇရာမဂ္ဂဏ - ဖြစ်ရာ နှာန ကျအောင်၊ ဘဝအသေချ်ခြားသော်
 လည်း၊ ဥပ္ပန္နက - ခဏအဆက်ဆက်၊ တပေါင်း တည်း ပင်ဖြစ်သော်
 လည်း၊ မိမိအကြောင်း၊ မိမိအကျိုးအားလျော်စွာ၊ အနုပ္ပန္နက -
 မိမိအကြောင်းမှ - အထက်အထက်၊ တက်တက်လာ သော - ဥမ္မိ
 ဒိက - အဆင့်ဆင့်၊ ဖြစ်ခွင့်လာသော - ဇရာမဂ္ဂဏ အကျိုး သဘော၊
 ဇာတိကြောင့် ဖြစ်သော - ဇရာမဂ္ဂဏ အကျိုး သဘော၊ အသိခဏ
 သော ကြောင့် အလွန်နက်၏။ (ဇရာမဂ္ဂဏ သာ ဇာတိပစ္စယ
 သာ။) တသမုဒါဂတဋ္ဌော ဂန္ထီရော။ (ဇရာမဂ္ဂဏ သာ ဇာတိပစ္စယ
 ဥပ္ပန္နိတိက - ဥပ္ပန္နိပုဒ် - အနုပ္ပန္နိပုဒ် - ဥပပါဒိပုဒ် - အဂ္ဂယုတ္တိမျိုး၊
 ဥပ္ပါရိဝေဓသော်မှ၊ အသိပေါ်ကြ မည်။) ဇာတိပစ္စယာ၊ သတ္တိတံပုဂ္ဂံ၊
 သဟိတသာ အတ္တနောပစ္စယာနု ဣပဿ ဥဒ္ဓံပုဒ္ဓံ အဂတဘာဏီ
 အတ္ထော။ " သတ္တိတံ ဧဝံ သမုဒါဂတဋ္ဌော စ၊ နိကာဝါကျ၊ ဖြစ်သည်
 ကိုပါ။ " ဘဝကြောင့် ဖြစ်ပေ ဇာတိ၊ အင်္ဂါအားဖြင့် - ၂၅ - မျိုး။

အကျိုးအကြောင်း၊ တပေါင်းတည်းဖြစ်ခွင့်ရသော ၁ က၊ ၁၀ ကို
အားထုတ်သော ကာလမှစ၍၊ ဇာတိဖြစ်ရာ ဌာန ကျအောင်၊ ၁၀
အသစ်ချိခြားသော်လည်း၊ ဥပ္ပန္နက - ၁ က၊ အသက်ဆက်၊ တပေါင်း
တည်းပင်ဖြစ်သော်လည်း၊ မိမိအကြောင်း၊ မိမိအကျိုးအားလျော်
စွာ၊ အနုပ္ပန္နက - မိမိအကြောင်းမှ အထက်အထက်၊ တက်တက်
လာသော - ဥပါဒိက - အဆင့်ဆင့်၊ ဖြစ်ခွင့်လာသော - ဇာတိအကျိုး
သဘော၊ ၁၀ ကြောင့်ဖြစ်သော ဇာတိအကျိုးသဘော၊ အသိခက်
သောကြောင့်အလွန်နက်၏။ ။ ဥပါဒိနိကြောင့်ဖြစ်သော ၁၀
အင်္ဂါအားဖြင့် - ၁၂ - မျိုး၊ အကျိုးအကြောင်း၊ တပေါင်းတည်း
ဖြစ်ခွင့်ရသော ၁ က၊ ၁၀ ကိုအားထုတ်သော ကာလမှစ၍၊ ၁၀
ဖြစ်ရာ ဌာန ကျအောင်၊ ၁၀ အသစ်ချိခြားသော်လည်း၊ ဥပ္ပန္နက -
၁ က၊ အသက်ဆက်၊ တပေါင်းတည်းပင်ဖြစ်သော်လည်း၊ မိမိ
အကြောင်း၊ မိမိအကျိုးအားလျော်စွာ၊ အနုပ္ပန္နက - မိမိအကြောင်း
မှ - အထက်အထက်၊ တက်တက်လာသော - ဥပါဒိက - အဆင့်ဆင့်
ဖြစ်ခွင့်လာသော ၁၀ အကျိုးသဘော။ ။ ဥပါဒိနိကြောင့်ဖြစ်
သော ၁၀ အကျိုးသဘော။ ။ အသိခက်သော ကြောင့်အလွန်နက်
၏။ ။ တဏှာကြောင့်ဖြစ်သော ဥပါဒိနိအင်္ဂါအားဖြင့် - ၁၂ -
မျိုး၊ အကျိုးအကြောင်း၊ တပေါင်းတည်းဖြစ်ခွင့်ရသော ၁ က၊ ၁၀
ကိုအားထုတ်သော ကာလမှစ၍၊ ဥပါဒိနိဖြစ်ရာ ဌာန ကျအောင်၊
၁၀ အသစ်ချိခြားသော်လည်း၊ ဥပ္ပန္နက - ၁ က၊ အသက်ဆက်၊ တ
ပေါင်းတည်းပင်ဖြစ်သော်လည်း၊ မိမိအကြောင်း၊ မိမိအကျိုး
အားလျော်စွာ၊ အနုပ္ပန္နက - မိမိအကြောင်းမှ - အထက်အထက်၊ တက်
တက်လာသော ဥပါဒိက - အဆင့်ဆင့်၊ ဖြစ်ခွင့်လာသော၊ ဥပါဒိနိ
အကျိုးသဘော၊ တဏှာကြောင့်ဖြစ်သော ဥပါဒိနိအကျိုးသ
ဘော။ ။ အသိခက်သော ကြောင့်အလွန်နက်၏။ ။ ဝေဒနာကြောင့်
ဖြစ်သော တဏှာ၊ အင်္ဂါအားဖြင့် - ၁၂ - မျိုး၊ အကျိုးအကြောင်း၊
တပေါင်းတည်းဖြစ်ခွင့်ရသော ၁ က၊ ၁၀ ကိုအားထုတ်သော
ကာလမှစ၍၊ တဏှာဖြစ်ရာ ဌာန ကျအောင်၊ ၁၀ အသစ်ချိခြားသော်
လည်း၊ ဥပ္ပန္နက - ၁ က၊ အသက်ဆက်၊ တပေါင်းတည်းပင်ဖြစ်သော်
လည်း၊ မိမိအကြောင်း၊ မိမိအကျိုးအားလျော်စွာ၊ အနုပ္ပန္နက - မိ
မိအကြောင်းမှ - အထက်အထက်၊ တက်တက်လာသော - ဥပါဒိ
က - အဆင့်ဆင့်၊ ဖြစ်ခွင့်လာသော၊ တဏှာအကျိုးသဘော။ ။ ဝေဒ
နာကြောင့်ဖြစ်သော တဏှာအကျိုးသဘော။ ။ အသိခက်သော
ကြောင့်အလွန်နက်၏။ ။ ဖဿကြောင့်ဖြစ်သော ဝေဒနာ၊ အင်္ဂါ
အားဖြင့် - ၁၂ - မျိုး၊ အကျိုးအကြောင်း၊ တပေါင်းတည်းဖြစ်ခွင့်ရ
သော ၁ က၊ ၁၀ ကိုအားထုတ်သော ကာလမှစ၍၊ ဝေဒနာဖြစ်ရာ ဌာန

ကျအောင်၊ ဘဝအသင်္ချေခြား သော်လည်း၊ ဥပ္ပန္နက-ခဏအသက်
 သက်၊ တပေါင်း တည်း၊ ပင်ဖြစ်သော်လည်း၊ မိမိအကြောင်း၊ မိမိ
 အကျိုးအား လျော်စွာ၊ အနုပ္ပန္နက- မိမိအကြောင်း၊ မှ၊ အထက်အထက်၊
 တက် တက်လာ သော- ဥပါဒိက- အဆင့်ဆင့်၊ ဖြစ်ခွင့်လာ သော၊
 ဝေဒနာအကျိုး သဘော။ ဖဿ ကြောင့် ဖြစ်သော ဝေဒနာ အကျိုး
 သဘော။ အသိခက် သော ကြောင့် အလွန်နက်၏။ သဗ္ဗယတန
 ကြောင့် ဖြစ်သော ဖဿ၊ အင်္ဂါအားဖြင့်- ၁၂- မျိုး၊ အကျိုးအကြောင်း၊
 တပေါင်း တည်း ဖြစ်ခွင့် ရသော ခဏ၊ ဘဝကို အား ထုတ်သော ကာလ
 မှစ၍ ဖဿ ဖြစ်ရာ ဌာန ကျအောင်၊ ဘဝအသင်္ချေခြား သော်လည်း၊
 ဥပ္ပန္နက-ခဏအသက် သက်၊ တပေါင်း တည်း ပင်ဖြစ်သော်လည်း၊
 မိမိအကြောင်း၊ မိမိအကျိုးအား လျော်စွာ၊ အနုပ္ပန္နက- မိမိအကြောင်း၊
 မှ၊ အထက်အထက်၊ တက် တက်လာ သော- ဥပါဒိက- အဆင့်ဆင့်၊
 ဖြစ်ခွင့် လာ သော၊ ဖဿ အကျိုး သဘော။ သဗ္ဗယတန ကြောင့်
 ဖြစ်သော ဖဿ အကျိုး သဘော။ အသိခက် သော ကြောင့် အ
 လွန်နက်၏။ နာမ်ရုပ်ကြောင့် ဖြစ်သော သဗ္ဗယတန၊ အင်္ဂါအား
 ဖြင့်- ၁၂- မျိုး၊ အကျိုး အကြောင်း၊ တပေါင်း တည်း ဖြစ်ခွင့် ရသော
 ခဏ၊ ဘဝ ကို အား ထုတ်သော ကာလ မှစ၍ သဗ္ဗယတန ဖြစ်ရာ ဌာန
 ကျအောင်၊ ဘဝအသင်္ချေခြား သော်လည်း၊ ဥပ္ပန္နက-ခဏအသက် သက်၊
 တပေါင်း တည်း ပင်ဖြစ်သော်လည်း၊ မိမိအကြောင်း၊ မိမိအကျိုး
 အား လျော်စွာ၊ အနုပ္ပန္နက- မိမိအကြောင်း၊ မှ၊ အထက်အထက်၊ တက်
 တက်လာ သော- ဥပါဒိက- အဆင့်ဆင့် ဖြစ်ခွင့် လာ သော၊ သဗ္ဗယ
 တန အကျိုး သဘော။ နာမ်ရုပ်ကြောင့် ဖြစ်သော သဗ္ဗယတန အ
 ကျိုး သဘော။ အသိခက် သော ကြောင့် အလွန်နက်၏။ ဝိညာဏ်
 ကြောင့် ဖြစ်သော နာမ်ရုပ်၊ အင်္ဂါအားဖြင့်- ၁၂- မျိုး၊ အကျိုး အ
 ကြောင်း၊ တပေါင်း တည်း ဖြစ်ခွင့် ရသော ခဏ၊ ဘဝကို အား ထုတ်
 သော ကာလ မှစ၍ နာမ်ရုပ် ဖြစ်ရာ ဌာန ကျအောင်၊ ဘဝအသင်္ချေ
 ခြား သော်လည်း၊ ဥပ္ပန္နက-ခဏအသက် သက်၊ တပေါင်း တည်း
 ပင်ဖြစ်သော်လည်း၊ မိမိအကြောင်း၊ မိမိအကျိုးအား လျော်စွာ၊
 အနုပ္ပန္နက- မိမိအကြောင်း၊ မှ၊ အထက်အထက်၊ တက် တက်လာ
 သော- ဥပါဒိက- အဆင့်ဆင့် ဖြစ်ခွင့် လာ သော၊ နာမ်ရုပ် အကျိုး သ
 ဘော၊ ဝိညာဏ် ကြောင့် ဖြစ်သော နာမ်ရုပ် အကျိုး သဘော။ အ
 သိခက် သော ကြောင့် အလွန်နက်၏။ သင်္ခါရ ကြောင့် ဖြစ်သော
 ဝိညာဏ်၊ အင်္ဂါအားဖြင့်- ၁၂- မျိုး၊ အကျိုး အကြောင်း၊ တပေါင်း
 တည်း ဖြစ်ခွင့် ရသော ခဏ၊ ဘဝကို အား ထုတ်သော ကာလ မှစ၍
 ဝိညာဏ် ဖြစ်ရာ ဌာန ကျအောင်၊ ဘဝအသင်္ချေခြား သော်လည်း၊
 ဥပ္ပန္နက-ခဏအသက် သက်၊ တပေါင်း တည်း ပင်ဖြစ်သော်လည်း၊

မိမိအကြောင်း၊ မိမိအကျိုးအား လျော်စွာ၊ အနုပဋိက- မိမိအကြောင်း
 မှအထက်တက်တက်တက်လာ သော- ဥပါဒိက- အဆင့်ဆင့်ဖြစ်
 ခွင့်လွှာ သော၊ ဝိညာဏ်အကျိုး သဘော။ သင်္ခါရ ကြောင့်ဖြစ်သော
 ဝိညာဏ်အကျိုး သဘော။ အသိခက်သော ကြောင့်အလွန်နက်
 ဧါ။ အဝိဇ္ဇာ ကြောင့်ဖြစ်သော သင်္ခါရ၊ အင်္ဂါအားဖြင့်- ၁၂- ဟူ၍၊
 အကျိုးအကြောင်း၊ တပေါင်း တည်း ဖြစ်ခွင့်ရှိသော ခဏ၊ ခဏ
 ကို အား ထုတ်သော ကာလမှစ ဤသင်္ခါရဖြစ်ရာ ဌာန ကျသောငှါ
 ဘဝအသင်္ချေခြား သော်လည်း၊ ဥပဋိက- ခဏအဆက်ဆက်၊
 တပေါင်း တည်း ပင်ဖြစ်သော်လည်း၊ မိမိအကြောင်း၊ မိမိ
 အကျိုးအား လျော်စွာ၊ အနုပဋိက- မိမိအကြောင်း မှ- အထက်
 အထက် တက်တက်လာ သော၊ ဥပါဒိက- အဆင့်ဆင့်၊ ဖြစ်ခွင့်
 လာသော၊ သင်္ခါရအကျိုး သဘော။ အဝိဇ္ဇာ ကြောင့်ဖြစ်သော
 သင်္ခါရ အကျိုး သဘော။ အသိခက်သော ကြောင့်အလွန်နက်ဧါ။
 (အတ္တဂန္ထိရ)။

ကုသိုလ်လော၊ အကုသိုလ်လော၊ ဖြစ်သော ခဏ ခဏ၊ သင်္ခါရ ဧါ
 အကြောင်း သတ္တိ၊ အခိုက်အတန့် ကျ ကျ လာ သော အဝိဇ္ဇာ ဧါ၊ သင်္ခါရ
 အားကျေးဇူး ဖြူသော၊ အကြောင်း ပစ္စည်း သဘော၊ အသိခက်သော
 ကြောင့် အလွန်နက်ဧါ။ ဖြစ်သော ခဏ- ကြား သော ခဏ- နံသော
 ခဏ- စားသော ခဏ- ထိသော ခဏ- သိသော ခဏ၊ ဝိညာဏ်ဧါ
 အကြောင်း သတ္တိ၊ အခိုက်အတန့် ကျ ကျ လာ သော သင်္ခါရ ဧါ၊ ဝိညာဏ်
 အားကျေးဇူး ဖြူသော၊ အကြောင်း ပစ္စည်း သဘော၊ အသိခက်သော
 ကြောင့် အလွန်နက်ဧါ။ ဥပဋိက- သော ကပြန်သော
 ခဏ၊ နာမ်ရုပ်ဧါ အကြောင်း သတ္တိ၊ အခိုက်အတန့် ကျ ကျ လာ
 သော၊ ဝိညာဏ်ဧါ၊ နာမ်ရုပ်အား ကျေးဇူး ဖြူသော၊ အကြောင်း
 ပစ္စည်း သဘော၊ အသိခက်သော ကြောင့် အလွန်နက်ဧါ။
 မျက်စိကြည်သော ခဏ- နားကြည်သော ခဏ- မျက်စိကြည်သော
 ခဏ- လျှာကြည်သော ခဏ- ကိုယ်ကြည်သော ခဏ- မနော
 ကြည်သော ခဏ၊ သဗ္ဗာယတန ဧါ အကြောင်း သတ္တိ၊ အခိုက်
 အတန့် ကျ ကျ လာ သော၊ နာမ်ရုပ်ဧါ၊ သဗ္ဗာယတန အားကျေး
 ဇူး ဖြူသော၊ အကြောင်း ပစ္စည်း သဘော၊ အသိခက်သော ကြောင့်
 အလွန်နက်ဧါ။ မျက်စိဖြင့် ဖြင့်ခြင်း ဧါ၊ အသံ ခွင့်တွေ့
 သော ခဏ- နားဖြင့် ကြား ဖြင့် ဧါ၊ အသံ ခွင့်တွေ့ သော ခဏ-
 မျက်စိဖြင့် ဖြင့် ဧါ၊ အနံ့ ခွင့်တွေ့ သော ခဏ- လျှာဖြင့် စားခြင်း ဧါ၊
 အရသာ ခွင့်တွေ့ သော ခဏ- ကိုယ်ဖြင့် ထိခြင်း ဧါ၊ အတွေ့ ခွင့်
 တွေ့ သော ခဏ- မနော ဖြင့် သိခြင်း ဧါ၊ သဘော ခွင့်တွေ့ သော
 ခဏ၊ ဖဿ ဧါ အကြောင်း သတ္တိ၊ အခိုက်အတန့် ကျ ကျ လာ သော

၈၀၀၈၃၁ သဘော၊ အသိခက်သော ကြောင့် အလွန်နက်၏။ (ဒေသနာ
ဂန္ထီ)။
အာရုံစွာ၏။ အသိသော သဘော၊ မဖြင့်သော သဘော၊ သစ္စာကို မ
ထိုးထွင်းသော သဘော၊ အသိခက်သော ကြောင့် အလွန်နက်၏။
သင်္ခါရ၏။ ပြုပြင်စီရင်သော သဘော၊ အားထုတ်သော သဘော၊ ကာ
ဝဗျင်တကွ ဖြစ်သော သဘော၊ ကာဝကင်းသော သဘော၊ အသိခက်
သော ကြောင့် အလွန်နက်၏။ ဝိညာဏ်၏။ ခပ်တိသော သဘော၊
ကြောင့် ကြာကင်းသော သဘော၊ ပြောင်းရွှေ့ခြင်းကင်းသော သ
ဘော၊ ဘဝဗျင်ကို ပါစပ်သော ပဋိသန္ဓေ သဘော၊ ထင်စွာ ဖြစ်သော သ
ဘော၊ အသိခက်သော ကြောင့် အလွန်နက်၏။ နာမ်ရုပ်၏။ ကျ
သော ဖြစ်ခြင်း သဘော၊ စေတနာအပိုင်သော သဘော၊ မစေတနာအပိုင်
သော သဘော၊ ညွတ်သော သဘော၊ ဘေးကပြန်သော သဘော၊
အသိခက်သော ကြောင့် အလွန်နက်၏။ သဠာယ တနု၏။ အစိုးရ
သော သဘော၊ ဂောက သဘော၊ ဒွါရ သဘော၊ ခေတ္တ သဘော၊ အာ
ရုံရှိသော သဘော၊ အသိခက်သော ကြောင့် အလွန်နက်၏။ ဖဿ
၏။ တွေ့သော သဘော၊ ခတ်သော သဘော၊ ပေါင်းဆုံသော သဘော၊
စည်းစေးသော သဘော၊ အသိခက်သော ကြောင့် အလွန်နက်၏။
ဝေဒနာ၏။ ဘာရုံ၏။ အာရုံသာ ကို ခံစားသော သဘော၊ ချမ်းသာသော
သဘော၊ ဆင်းရဲသော သဘော၊ ချမ်းသာ ဆင်းရဲ မဟုတ်သော သ
ဘော၊ နိဿတ္တ-နိဇ္ဈိဝ သဘော၊ ခံစားသော သဘော၊ အသိခက်သော
ကြောင့် အလွန်နက်၏။ တဏှာ၏။ ဗြစ်သ က်သော သဘော၊
မျှော်ကြပြီးဆုံးသော သဘော၊ ဂေဟယဉ်ကဲ့သို့ စီးသော သရိုတာ
သဘော၊ နွယ်ကဲ့သို့ ရုတ်ပတ်သော လတာ သဘော၊ မြစ်ကဲ့သို့ နှော
ယူသော နဒီ သဘော၊ ကျယ်ဝန်းသော တဏှာ သမုဒ္ဒရာ သဘော၊
အလှီပြုည့်ရှိငါ့ခဲသော သဘော၊ အသိခက်သော ကြောင့် အလွန်နက်
၏။ ဥပါဒါ၏။ ဖြစ်ဖြစ်စွာ ယူသော သဘော၊ စွဲလမ်းသော သဘော၊
မှားသော အားဖြင့် ဗျလုံးသွင်းသော သဘော၊ မှားသော အားဖြင့် ဆုံး
သပ်သော သဘော၊ လွန်ရှိငါ့ခဲသော သဘော၊ အသိခက်သော ကြောင့်
အလွန်နက်၏။ ဘဝ၏။ အားထုတ်သော သဘော၊ ပြုပြင်စီရင်
သော သဘော၊ ၄-ပါးသော ယောနီ၊ ၅-ပါးသော ဂတီ၊ ၇-ပါးသော
ဋီတိ၊ ၉-ပါးသော သတ္တာဝါ သတို့ဌာ၊ ပစ်ချသော သဘော၊ အသိခက်
သော ကြောင့် အလွန်နက်၏။ ဇာတိ၏။ အစဖြစ်သော သဘော၊
အစပြုဖြစ်သော သဘော၊ သက်ဝင်သ ကဲ့သို့ ဖြစ်သော သဘော၊ အ
သစ်အသစ်ဖြစ်သော သဘော၊ ထင်စွာ ဖြစ်သော သဘော၊ အသိခက်
သော ကြောင့် အလွန်နက်၏။ ဇရာမဂ္ဂ၏။ ကျန်သော သဘော၊
ကင်းသော သဘော၊ ဟုက်သော သဘော၊ ဘေးကပြန်သော သဘော။

ဗဿ ကြောင့်ဝေဒနာဖြစ်-ဆိုသောစကား၊ ငါ့ခံစား ဧါဟု၊ ဂှု မှား ဘွယ်
 ကို ပယ် ဖြစ် ဧါ။ ။ ဝေဒနာ ကြောင့် တက္ကာ ဖြစ်-ဆို သော စကား၊
 ငါတု ဖဲ ကံ ဧါဟု၊ ဂှု မှား ဘွယ် ကို ပယ် ဖြစ် ဧါ။ တက္ကာ ကြောင့်
 ဥပါဒါန်ဖြစ်-ဆို သော စကား၊ ငါစွဲ လ မ်း ဧါဟု၊ ဂှု မှား ဘွယ် ကို
 ပယ် ဖြစ် ဧါ။ ။ ဥပါဒါန်ကြောင့် ဘဝဖြစ်-ဆို သော စကား၊ ငါဖြစ်
 ဧါဟု၊ ဂှု မှား ဘွယ် ကို ပယ် ဖြစ် ဧါ။ ။ ဘဝ ကြောင့် ဇာတိ ဖြစ်
 ဆို သော စကား၊ ငါး မွေး ဖွါး ဧါဟု၊ ဂှု မှား ဘွယ် ကို ပယ် ဖြစ် ဧါ။
 ဇာတိ ကြောင့် ဇရာ မရ ကာ ဖြစ်-ဆို သော စကား၊ ငါ့ဆုံ ဧါ၊ ငါသေ
 ဧါဟု၊ ဂှု မှား ဘွယ် ကို ပယ် ဖြစ် ဧါ။ ။ ဣသို့၊ ဝါ ဂုဏ် အား
 ဖြင့် သိ အ ဖဲ သ ပု လ ပု လ်း တ ပါး။ ။

ကြိစ္စ ဟု သ ပု လ် ကား၊ အစုံ အစုံ အား ဖြင့်- ၁၂- ပါး။ ။ ထို- ၁၂- ပါး တို့
 တွင်၊ အဝိဇ္ဇာ သ ပု လ် ကား၊ ၈- ပါး သော ဝတ္ထု တို့ ဌှိ၊ သတ္တဝါ တို့ ကို
 လ ပု လ်း တွေ ဝေ စေ ဧါ။ သင်္ခါ ဂု တို့ အား လ ပု လ်း ကျေး ဇျေး ပြု ဧါ။ ။ သင်္ခါ
 ဂု တို့ သ ပု လ် ကား၊ ပြု ဖြင် စီ ဂု င် အ ဖဲ သော ဝတ္ထု ကို လ ပု လ်း ပြု ဖြင် စီ ဂု င်
 ကုန် ဧါ။ ဝိညာဏ် အား လ ပု လ်း ကျေး ဇျေး ပြု ကြ ကုန် ဧါ။ ။ ဝိညာဏ်
 သ ပု လ် လ ပု လ်း၊ အာ ဂုံ ကို လ ပု လ်း သိ ဧါ။ နာမ် ဂု ပ် အား လ ပု လ်း ကျေး ဇျေး
 ပြု ဧါ။ ။ နာမ် ဂု ပ် သ ပု လ် လ ပု လ်း၊ အချင်း ချင်း ကို လ ပု လ်း ထောက်
 ပင့် ဧါ။ သဠာယ တန အား လ ပု လ်း ကျေး ဇျေး ပြု ဧါ။ ။ သဠာယ တန
 သ ပု လ် လ ပု လ်း၊ မိမိ အာ ဂုံ ဌှိ လ ပု လ်း ဖြစ် ဧါ။ ဗဿ အား လ ပု လ်း ကျေး
 ဇျေး ပြု ဧါ။ ။ ဗဿ သ ပု လ် လ ပု လ်း၊ အာ ဂုံ ကို လ ပု လ်း တွေ ဧါ။ ဝေဒနာ
 အား လ ပု လ်း ကျေး ဇျေး ပြု ဧါ။ ။ ဝေဒနာ သ ပု လ် လ ပု လ်း၊ အာ ဂုံ ဧါ အာ
 သာ ကို လ ပု လ်း ခံ စား ဧါ။ တက္ကာ အား လ ပု လ်း ကျေး ဇျေး ပြု ဧါ။ ။
 တက္ကာ သ ပု လ် လ ပု လ်း၊ တတု မ ကံ နှစ် သ ကံ အ ဖဲ သော အာ ဂုံ ဧါ
 သဘော ကို လ ပု လ်း တ ပါ မ ကံ နှစ် သ ကံ ဧါ။ ဥပါဒါန် အား လ ပု လ်း
 ကျေး ဇျေး ပြု ဧါ။ ။ ဥပါဒါန် သ ပု လ် လ ပု လ်း၊ စွဲ လ မ်း အ ဖဲ သော၊ အာ
 ဂုံ ဧါ သဘော ကို လ ပု လ်း စွဲ လ မ်း ဧါ။ ဘဝ အား လ ပု လ်း ကျေး ဇျေး
 ပြု ဧါ။ ။ ဘဝ သ ပု လ် လ ပု လ်း၊ ၅- ပါး သော ဂတိ တို့ ဌှိ လ ပု လ်း ပစိဉ်
 ဧါ။ ဇာတိ အား လ ပု လ်း ကျေး ဇျေး ပြု ဧါ။ ။ ဇာတိ သ ပု လ် လ ပု လ်း၊
 ခန္ဓာ တို့ ကို လ ပု လ်း အသစ် အသစ် ဖြစ် စေ ဧါ။ ဇရာ မရ ကာ အား လ ပု လ်း
 ကျေး ဇျေး ပြု ဧါ။ ။ ဇရာ မရ ကာ သ ပု လ် လ ပု လ်း၊ အသစ် အသစ် ဖြစ်
 သော ခန္ဓာ တို့ ဧါ၊ ဂု င် သော သဘော၊ ယျက် သော သဘော ကို လ ပု လ်း
 ဖြစ် စေ ဧါ။ ဘဝ တ ပါး၊ ထင် ဂြား ဖြစ် ဖြင်း ဌှာ၊ သောက စ သ ပု လ်
 တို့ အား လ ပု လ်း ကျေး ဇျေး ပြု ဧါ။ ။ ဣသို့၊ ကိစ္စ အား ဖြင့် သိ
 အ ဖဲ သ ပု လ် လ ပု လ် တ ပါး။ ။

ပဘဝ ဟု သ ပု လ် ကား၊ ၁၁- ပါး။ ။ ထို- ၁၁- ပါး တို့ တွင်၊ အဝိဇ္ဇာ
 ကြောင့် ဖြစ် သော သင်္ခါ ဂု သ ပု လ် ကား၊ သမုဒယ သန္တာ မှ စ ဖြစ် သော

သမုဒယသစ္စာမည်၏။ ။ သင်္ခါရကြောင့်ဖြစ်သောဝိညာဏ်သည်
 ကာ၊ သမုဒယသစ္စာမှစဖြစ်သော၊ ဒုက္ခသစ္စာမည်၏။ ။ ဝိညာဏ်
 ကြောင့်ဖြစ်သော နာမ်ရုပ်သည်ကား၊ ဒုက္ခသစ္စာမှစဖြစ်သော၊ ဒုက္ခ
 သစ္စာမည်၏။ ။ နာမ်ရုပ်ကြောင့်ဖြစ်သော သဗ္ဗာယတနသည်
 ကာ၊ ဒုက္ခသစ္စာမှစဖြစ်သော၊ ဒုက္ခသစ္စာမည်၏။ ။ သဗ္ဗာယတန
 ကြောင့်ဖြစ်သော ဖဿသည်ကား၊ ဒုက္ခသစ္စာမှစဖြစ်သော၊ ဒုက္ခသစ္စာ
 မည်၏။ ။ ဖဿကြောင့်ဖြစ်သော ဝေဒနာသည်ကား၊ ဒုက္ခသစ္စာမှ
 စဖြစ်သော၊ ဒုက္ခသစ္စာမည်၏။ ။ ဝေဒနာကြောင့်ဖြစ်သော တဏှာ
 သည်ကား၊ ဒုက္ခသစ္စာမှစဖြစ်သော၊ သမုဒယသစ္စာမည်၏။ ။ တဏှာ
 ကြောင့်ဖြစ်သော ဥပါဒါန်သည်ကား၊ သမုဒယသစ္စာမှစဖြစ်သော၊
 သမုဒယသစ္စာမည်၏။ ။ ဥပါဒါန်ကြောင့်ဖြစ်သော ဘဝသည်ကား၊
 ကမ္မဘဝ-ဥပပတ္တိဘဝအလိုအားဖြင့်၊ သမုဒယသစ္စာမှစဖြစ်သော၊
 ဒုက္ခသစ္စာလည်းမည်၏။ သမုဒယသစ္စာလည်းမည်၏။ ။ ဘဝ
 ကြောင့်ဖြစ်သော ဇာတိသည်ကား၊ သမုဒယသစ္စာမှစဖြစ်သော၊ ဒုက္ခ
 သစ္စာမည်၏။ ။ ဇာတိကြောင့်ဖြစ်သော ဇရာမရဏသည်ကား၊ ဒုက္ခ
 သစ္စာမှစဖြစ်သော၊ ဒုက္ခသစ္စာမည်၏။ ။ ဣသို့၊ ပဘဝအားဖြင့်
 သိအပ်သည်လည်း တပါး။ ။ ဣသို့၊ သိသင့်သည်အားလျော်
 စွာ၊ ဘဝစက်ကို သိအပ်သည်ကား- ဖြစ်ပါး။ ။

အဝိဇ္ဇာသည်ကား၊ ဖြစ်သောသဘော- ဟုက်သောသဘောရှိခြင်း
 ကြောင့်၊ မဖြစ်မဟုက်သော၊ ချုပ်သဘောမှလည်း ဆိတ်၏။ ညစ်ညူး
 စေတတ်၊ ညစ်ညူးစေအပ်သောသဘောရှိခြင်းကြောင့်၊ တင့်တယ်
 သောသူဘဝသဘောမှလည်း ဆိတ်၏။ ဖြစ်ခြင်းဟုက်ခြင်းဖြင့်၊ မ
 ဖြတ်နှိပ်စက်သောသဘောရှိခြင်းကြောင့်၊ ချမ်းသာသောသူသ
 ဘောမှလည်း ဆိတ်၏။ မိမိအလိုအားဖြင့်၊ ငါတကားဟုဖြစ်သည်ရှိ၊
 အကြောင်းတပါးနှင့်စပ်၍ဖြစ်သောသဘောရှိခြင်းကြောင့်၊ အလိုသို့
 လိုက်သောအတ္တသဘောမှလည်း ဆိတ်၏။ ။ သင်္ခါရသည်လည်းဖြစ်
 သောသဘော- ဟုက်သောသဘောရှိခြင်းကြောင့်၊ မဖြစ်မဟုက်သော၊
 ချုပ်သဘောမှလည်း ဆိတ်၏။ ညစ်ညူးစေတတ်၊ ညစ်ညူးစေအပ်
 သောသဘောရှိခြင်းကြောင့်၊ တင့်တယ်သောသူဘဝသဘောမှလည်း
 ဆိတ်၏။ ဖြစ်ခြင်းဟုက်ခြင်းဖြင့်၊ မဖြတ်နှိပ်စက်သောသဘောရှိ
 ခြင်းကြောင့်၊ ချမ်းသာသောသူသဘောမှလည်း ဆိတ်၏။ မိမိအလို
 အားဖြင့်၊ ငါတကားဟုဖြစ်သည်ရှိ၊ အကြောင်းတပါးနှင့်စပ်၍
 ဖြစ်သောသဘောရှိခြင်းကြောင့်၊ အလိုသို့ လိုက်သောအတ္တသဘော
 မှလည်း ဆိတ်၏။ ။ ဝိညာဏ်သည်လည်း၊ ဖြစ်သောသဘော-
 ဟုက်သောသဘောရှိခြင်းကြောင့်၊ မဖြစ်မဟုက်သော၊ ချုပ်
 သဘောမှလည်း ဆိတ်၏။ ညစ်ညူးစေတတ်၊ ညစ်ညူးစေအပ်သော

သဘောရှိခြင်းကြောင့်၊ တင့်တယ်သော၊ သဘောမှလည်း ဆိတ်
၏ဖြစ်ခြင်း၊ ယူကခြင်းဖြင့်၊ မပြတ်နှိပ်စက်သော သဘောရှိခြင်း
ကြောင့်၊ ချမ်းသာသော၊ သဘောမှလည်း ဆိတ်၏။ မိမိအလိုအား
ဖြင့်၊ တကား၊ ဟုဖြစ်သည်မရှိ၊ အကြောင်းတပါးနှင့်စပ်၍ဖြစ်
သော သဘောရှိခြင်းကြောင့်၊ အလိုသို့လိုက်သော၊ အတ္တသဘော
မှလည်း ဆိတ်၏။ နှာမဂ္ဂဝိသုပ္ပလည်း။ ဖြစ်သော သဘော-ယူက
သော သဘောရှိခြင်းကြောင့်၊ မဖြစ်မယူကသော၊ ခုဝသဘောမှလည်း
ဆိတ်၏။ ညစ်ညူးစေတတ်-ညစ်ညူးစေအပ်သော သဘောရှိခြင်းကြောင့်
တင့်တယ်သော၊ သဘောမှလည်း ဆိတ်၏။ ဖြစ်ခြင်း၊ ယူကခြင်း
ဖြင့်၊ မပြတ်နှိပ်စက်သော သဘောရှိခြင်းကြောင့်၊ ချမ်းသာသော၊ သဘော
မှလည်း ဆိတ်၏။ ^xတကား၊ ဟု-ဖြစ်သည်မရှိ၊ အကြောင်း
တပါးနှင့်စပ်၍ဖြစ်သော သဘောရှိခြင်းကြောင့်၊ အလိုသို့လိုက်
သော၊ အတ္တသဘောမှလည်း ဆိတ်၏။ သဗ္ဗာယတနသုပ္ပလည်း၊
ဖြစ်သော သဘော-ယူကသော သဘောရှိခြင်းကြောင့်၊ မဖြစ်မယူက
သော၊ ခုဝသဘောမှလည်း ဆိတ်၏။ ညစ်ညူးစေတတ်-ညစ်ညူးစေ
အပ်သော သဘောရှိခြင်းကြောင့်၊ တင့်တယ်သော၊ သဘောမှ
လည်း ဆိတ်၏။ ဖြစ်ခြင်း၊ ယူကခြင်းဖြင့်၊ မပြတ်နှိပ်စက်သော
သဘောရှိခြင်းကြောင့်၊ ချမ်းသာသော၊ သဘောမှလည်း ဆိတ်
၏။ ^xတကား၊ ဟု-ဖြစ်သည်မရှိ၊ အကြောင်းတပါးနှင့်စပ်၍ဖြစ်
သော သဘောရှိခြင်းကြောင့်၊ အလိုသို့လိုက်သော၊ အတ္တသဘော
မှလည်း ဆိတ်၏။ ဖဿသုပ္ပလည်း။ ဖြစ်သော သဘော-ယူက
သော သဘောရှိခြင်းကြောင့်၊ မဖြစ်မယူကသော၊ ခုဝသဘောမှ
လည်း ဆိတ်၏။ ညစ်ညူးစေတတ်-ညစ်ညူးစေအပ်သော သဘော
ရှိခြင်းကြောင့်၊ တင့်တယ်သော၊ သဘောမှလည်း ဆိတ်၏။
ဖြစ်ခြင်း၊ ယူကခြင်းဖြင့်၊ မပြတ်နှိပ်စက်သော သဘောရှိခြင်း
ကြောင့်၊ ချမ်းသာသော၊ သဘောမှလည်း ဆိတ်၏။ ^xတကား၊
ဟု-ဖြစ်သည်မရှိ၊ အကြောင်းတပါးနှင့်စပ်၍ဖြစ်သော သဘော
ရှိခြင်းကြောင့်၊ အလိုသို့လိုက်သော၊ အတ္တသဘောမှလည်း ဆိတ်
၏။ ဝေဒနာသုပ္ပလည်း။ ဖြစ်သော သဘော-ယူကသော သဘော
ရှိခြင်းကြောင့်၊ မဖြစ်မယူကသော၊ ခုဝသဘောမှလည်း ဆိတ်၏။ ညစ်
ညူးစေတတ်-ညစ်ညူးစေအပ်သော သဘောရှိခြင်းကြောင့်၊ တင့်တယ်
သော၊ သဘောမှလည်း ဆိတ်၏။ ဖြစ်ခြင်း၊ ယူကခြင်းဖြင့်၊ မပြတ်
နှိပ်စက်သော သဘောရှိခြင်းကြောင့်၊ ချမ်းသာသော၊ သဘောမှ
လည်း ဆိတ်၏။ ^xတကား၊ ဟု-ဖြစ်သည်မရှိ၊ အကြောင်းတပါး
နှင့်စပ်၍ဖြစ်သော သဘောရှိခြင်းကြောင့်၊ အလိုသို့လိုက်သော၊ အတ္တ
သဘောမှလည်း ဆိတ်၏။ အာဏာသုပ္ပလည်း။ ဖြစ်သော သဘော

၂၃၅ ခုအလိုအားဖြင့်

၂၃၆ ခုအလိုအားဖြင့်

၂၃၇ ခုအလိုအားဖြင့်

အားဖြင့်-၁၂-ပါး၊ ဆီတင်သောအားဖြင့်၊ ဘဝစက်ကို သိအပ်သည်လည်း
လည်း တပါး။ (အတိအကျဖြစ်သော သဘော-ဗျူဟာသဘောကို
ဇရာမရက အဖြစ်သော သဘော-ဗျူဟာသဘောကို။ ယံကို
သမုဒယ ခန္ဓံ၊ သဗ္ဗံတံနိဂောဓ ခန္ဓံ။ ဟူသော သုတ်မှန်ဖြင့်သိကြ
ပါကုန်)။

အဝိဇ္ဇာအစရှိသော အကြောင်းတို့ကြောင့်၊ သင်္ခါရအစရှိ
သော အကျိုးတို့၏ မပြတ်ဖြစ်ခြင်း သည် ကား။

ခန္ဓာနုပုပ္ဖိပါဠိ၊ ခါတုဒာယ တနာနုစ။
အမေဇိစ္ဆိန္ဒံ ဝတ္တမာနံ။ သံသာဂေဒတိ ပဝုစ္ဆတိ။ ဆိုသော
ကြောင့်၊ ဘဝစက်လည်း မည်၏၊ သံသာ ဟုလည်း မည်၏၊ ထို
ဘဝစက်သည်လည်း၊ အဝိဇ္ဇာအစရှိသော အကြောင်း မှတပါး၊
သံသာကို ပြုတတ်သော သူ မှလည်း ကင်း၏။ ဝိညာဏအစ
ရှိသော အကျိုး မှတပါး၊ ချမ်းသာ ဆင်းရဲ ကို ခံစား တတ်သော
သူ မှလည်း ကင်း၏။ ကျသို့၊ ပြုတတ်သော သူ၊ ခံစား တတ်
သော သူ မှ ကင်းသော အားဖြင့်၊ ဘဝစက်ကို သိအပ်သည်လည်း
တပါး။ ။

အကြောင်း၏လည်း၊ အကျိုးနှင့်စပ်ခြင်း ကြောင့်၊ အကျိုး၏
လည်း၊ အကြောင်းနှင့်စပ်ခြင်း ကြောင့်၊ မသိအပ်သော အစ-ရှိသော
အားဖြင့်၊ ဘဝစက်ကို သိအပ်သည်လည်း တပါး။ ။

အဝိဇ္ဇာအကြောင်း၏လည်း၊ သင်္ခါရအကျိုးနှင့်စပ်ခြင်း
ကြောင့်၊ ဇရာမရက အကျိုး၏လည်း၊ အဝိဇ္ဇာအကြောင်းနှင့်စပ်
ခြင်း ကြောင့်၊ မြီးဆုံးခြင်း မရှိသော အားဖြင့်၊ ဘဝစက်ကို သိအပ်
သည်လည်း တပါး။ ။

ဇရာမရက အကျိုး၏ သောကစသည်တို့ဖြင့် မြီးသော၊ အဝိဇ္ဇာ
အကြောင်းနှင့်စပ်၍၊ မရမိမတည်း၊ အဖန်တလဲလဲလည်း သောအား
ဖြင့်၊ ဘဝစက်ကို သိအပ်သည်လည်း တပါး။ ။

ဂဏ္ဍတော ဗန္ဓော၊ ဟူသော ပါဠိအလို၊ မြေဦးခေါင်းကို ကိုင်
သော သူ၏လက်ဝှမ်းကို၊ မြေကို ယ်ရစ်ပတ်သကဲ့သို့။ မုစ္ဆတောဓ
မောက္ခောဟောတိ၊ ဟူသော ပါဠိအလို၊ မြေဦးခေါင်းကို ဖြတ်
သော သူ၏လက်ဝှမ်း၊ မြေကို ယ်အရစ်အပတ်မှ လွတ်သကဲ့သို့
ထို့အတူ၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရ၊ ဟူသော ပါဠိအလို၊ အဝိဇ္ဇာကို
ဖြစ်စေသော သူ၏စိတ်၊ မင်သို့မတက်။ ဘဝစက်တရားကို ယ်
နှောက်ရှက်ပိတ်ပင်သော အားဖြင့်၊ အဝိဇ္ဇာယ တွေဝ၊ အသေသ
ဝိဂ္ဂာဂနိဂောဓါ၊ သင်္ခါရနိဂောဓေါ၊ ဟူသော ပါဠိအလို၊ အဝိဇ္ဇာ
ကို၊ မဖြစ်စေသော သူ၏စိတ်၊ မင်သို့မတက်။ ။

ဘဝစက်တရားကိုယ်၊ အနောက်-အရှက်-အပိတ်-အပင်-မှ
 လွတ်သောအားဖြင့်၊ အဝိဇ္ဇာပရိနကိုယ်အပ်သည်လည်း၊ တပါး။
 ဤသို့၊ အဝိဇ္ဇာပရိနအားဖြင့်၊ ဘဝစက်ကား၊ အင်္ဂါ-၂-ပါး။ တပါး-တပါး။
 ဘေးကားအဖုံဖုံ၊ အလုံးစုံကို၊ အကုန်မကြွင်း၊ ရှင်းလင်းသုတ်သင်သော
 အခြင်းအရာ၊ ဘဝစက်အင်္ဂါဟူသမျှ၊ အဝိဇ္ဇာဖြစ်ချက်ကတပါးတည်းသိ
 ပါသောကြောင့်၊ တန္တာကုလကဇာတာ၊ ဂုဏ်ကန်းထွေးကဲ့သို့၊ ဘဝ
 စက်ဂြုပ်ထွေး၊ တဂြုပ်ထွေးတည်း၊ ဂြုပ်ထွေးသောငါသည်။ ဂုဏ်
 ကုဏ္ဍကဇာတာ၊ စါပေါင်းသို့က်ကဲ့သို့၊ ဘဝစက်ဂြုပ်ထွေး၊ တဂြုပ်
 ထွေးတည်း၊ ဂြုပ်ထွေးသောငါသည်။ မုဇ္ဇပဗ္ဗဇာတာ၊ ဖြိတ်
 မြက်-ဖြူဆံမြက်ကဲ့သို့၊ ဘဝစက်ဂြုပ်ထွေး၊ တဂြုပ်ထွေးတည်း၊
 ဂြုပ်ထွေးသောငါသည်။ အပါယံ၊ ချမ်းသာခြင်း-စီးပွားခြင်းမှကင်း
 သော။ ဒုဂ္ဂတိ၊ ပုထုဇနလျှ၊ သူတို့၏သော၊ ဂျောကရာဖြစ်သော။ ဝိနိပါတံ၊
 အလိုကင်းလျက်လည်း၊ ညင်းပယ်မဂု၊ ကျရာဖြစ်သော။ သံသာဂုံ၊ သံ
 သရာဘေးကို။ နာတိဝတ္တတိ၊ မလွန်နိုင်ဟု၊ ဘေးကကျနောက်ကျ၊
 စိတ်ကလည်း ချဏ်မနေဘဲ။ သမာဓိပဝဂုသိလာယံ၊ သမာဓိမြတ်၊
 ကျောက်နဝဂုတ်ပြီ။ သုနိသိတေန၊ ကောင်းစွာသွေးအပ်သော။ ဉာဏာ
 သိနာ၊ မဂ်ဉာဏ်သံလျက်၊ စါးလက်နက်ဖြင့်။ ကုဒ်ဘဝစက္ကံ၊ ဤဘဝ
 စက်ကို။ အပဒါလေတ္တာ၊ မပေါက်မခွဲမျှဤ။ အသနိဝိစက္ကမိဝ၊ မိုဗ်း
 ကြိုးစက်ကဲ့သို့။ နိစ္စနိဗ္ဗဒ္ဒနံ၊ နေ့ရောညည်ပါအခါမစေ၊ အမြဲ၊ တနိပ်
 စက်ထဲနိပ်စက်သော။ သံသာဂုဘယံ၊ သံသရာဘေးကို။ အတီတော၊
 လွန်မြောက်ဘူးသော။ ကောစိ၊ တစုံတယောက်သောသူသည်။ သုပိ
 နန္တရေပိ၊ အိပ်မက်အတွင်း၌သော်လည်း။ နအတ္တိ၊ မရှိဟု-မဂ်အသိ
 ကလည်းပေါ်သောကြောင့်။ ကုဒ္ဓိဘဝစက္ကံ၊ ဤဘဝစက်သည်သာ
 ဣငါ။ အတိဂန္ထိဂုတော-အတိဂန္ထိဂုတာ၊ အသိခက်ခဲအလွန်နက်နဲ
 သည်အဖြစ်ကြောင့်။ အင်္ဂါခံ၊ ယောက်ရာတည်ရာမရှိ။ ကုဒ္ဓိ
 ဘဝစက္ကံ၊ ဤဘဝစက်သည်သာလျှင်။ နာနာနယဂဟဏတော-
 နာနာနယဂဟဏတာ၊ အထူးထူးသောနည်း၊ ဂြုပ်မပြီးသော၊
 တောအုပ်ကြီးသည်အဖြစ်ကြောင့်။ ဒုဂ္ဂတိယာနံ၊ ကျွတ်လွတ်
 ထွက်ပေါက်၊ မဂ်သို့ရောက်နိုင်ခဲအသိသော်လည်း၊ အနည်းနည်း
 အပြားပြား၊ ဘဝစက်ကား အင်္ဂါ-၂-ပါး၊ တပါး-တပါးကို၊ ဘေး
 ဟုဂြုဏ်ညှော်အလိုအားဖြင့်၊ ဂြုဏ်ညှော်သောပညာသည်ကား၊
 ဝိပဿနာ-ဘဝနာတင်ချက်၊ ဂုဏ်ကျက်ခြင်းကြောင့်၊ နေပက္က
 ပညာလည်းမည်၏။ မဂ္ဂမိက၊ ဂြုသောကလ၊ ဉာဏ်အားထင်
 အောင်သောငွေကပြခြင်းကြောင့်၊ ပါဠိဟာဂိယပညာလည်း
 မည်၏။ ဤသို့၊ ပညာထက်သာပါ၊ ပါဠိဟာဂိယပညာလည်း
 ယခုယခု၊ အသစ်အသစ်၊ ဖြစ်သောသဘောသည်ကား၊ ရှေးအကြော

-၅- ပါးဒုဋ်၊ ယခုအကျိုး - ၅- ပါး၊ ပေါင်း ဆုံကြသော ကာလ၊ ခဏခဏ၊
 အဝိဇ္ဇာ - သင်္ခါရ - တဏှာ - ဥပါဒါန် - ဘဝ - ရှေး အကြောင်း - ၅- ပါး တို့၏
 ဖြစ်သော သဘောကြောင့်၊ ဝိညာဏ် - နာမ်ရုပ် - သဇ္ဇာယ တန -
 ဖဿ - ဝေဒနာ - ယခုအကျိုး - ၅- ပါး တို့၏ ဖြစ်သော သဘောဟု၊ မဂ္ဂါ
 မီက၊ ရှုသော ကာလ၊ ဉာဏ်အား ထင်အောင်၊ ရှေး ကာလက ဖြစ်၍ ရှိ
 သော ကာလ၊ ခဏခဏ၊ ဖြစ်သော သဘော သည် ကား၊ ဘေး ဂြို၏
 ကျသို့၊ ဘေး ဂြို၏ဟု ထင်သော ပညာ သည်၊ အဒိနဝိညာဏ် မည်၏
 အဒိနဝိညာဏ် ကား၊ ဝတ္ထုအား ဖြင့် - ၁၅ - ပါး ထင်အောင် = ယခု
 ယခု၊ အသစ်အသစ်၊ မဖြစ်သော သဘော သည် ကား၊ ရှေး အကြောင်း
 - ၅- ပါး ဒုဋ်၊ ယခုအကျိုး - ၅- ပါး၊ ပေါင်း ဆုံကြသော ကာလ၊ ခဏ
 ခဏ၊ အဝိဇ္ဇာ - သင်္ခါရ - တဏှာ - ဥပါဒါန် - ဘဝ - ရှေး အကြောင်း - ၅-
 ပါး တို့၏ မဖြစ်သော သဘော ကြောင့်၊ ဝိညာဏ် - နာမ်ရုပ် - သဇ္ဇာ
 ယ တန - ဖဿ - ဝေဒနာ - ယခုအကျိုး - ၅- ပါး တို့၏ မဖြစ်သော
 သဘောဟု၊ မဂ္ဂါမီက၊ ရှုသော ကာလ၊ ဉာဏ်အား ထင်အောင်၊ ရှေး
 ကာလက ဖြစ်၍ ရှုသော ကာလ ခဏ ခဏ၊ မဖြစ်သော သဘော သည်
 ကား၊ ဘေး မဂြို။ ကျသို့၊ ဘေး မဂြိုဟု ထင်သော ပညာ သည်၊ သန္တိပဒေ
 ဉာဏ် မည်၏။ သန္တိပဒေ ဉာဏ် ကား၊ ဝတ္ထုအား ဖြင့် - ၁၅ - ပါး ထင်
 အောင်။ နောင်အမေး ကား။ ကထံ။ ဘယတုပဋ္ဌာနေပညာ၊ အဒိ
 နဝေညာဏံ။ ကထံ။ ခေ မတုပဋ္ဌာနေပညာ၊ သန္တိပဒေ ဉာဏံ။ ဘယ
 တုပဋ္ဌာနေပညာ၊ ဘေး ဂြို၏ဟု ထင်သော ပညာ သည်။ အဒိနဝေညာဏံ၊
 အဖြစ်ထင်သော ဉာဏ် မည်၏။ တံညာဏံ၊ တို့ညာဏံ သည်။ ကထံ ဟောတိ၊
 အဘယ်သို့ ဖြစ်သနည်း။ ခေ မတုပဋ္ဌာနေပညာ၊ ဘေး မဂြိုဟု ထင်သော
 ပညာ သည်။ သန္တိပဒေ ဉာဏံ၊ နိဗ္ဗာန်ထင်သော ဉာဏ် မည်၏။ တံညာဏံ
 တို့ညာဏံ သည်။ ကထံ ဟောတိ၊ အဘယ်သို့ ဖြစ်သနည်း။ (အမေး
 ပုစ္ဆာ ပါဠိ၊ အစုံ မဂြိုသော်လည်း၊ အဖြေ ပါဠိ၊ အစုံ ဂြိုသော ကြောင့်၊ အမေး
 မေး သည်ဟု ဖြတ်)။

(ဇာတိ ပစ္စယာ၊ ဇရာ မရဏံ၊ အသ တိဇာ တိယာ နတ္ထိဇရာ မရဏံ၊
 ဟူသော ပါဠိအလို၊ ဖြစ်သော သဘော ဂြိုဖြင့် ကြောင့်၊ ဗျက်သော
 သဘော ဂြို၏။ ဖြစ်သော သဘော မဂြိုသော်၊ ဗျက်သော သဘော မဂြို
 ဟု၊ သဗ္ဗသန ဉာဏ်၊ သုံး သ ပါအပါသော။ ဖြစ်သော သဘော၊ ဗျက်
 သော သဘော - ၂ - ပါး တို့တွင်၊ ဘင်္ဂဉာဏ် ကား၊ ဗျက်သော သဘော
 ကို၊ ဗျက်သဟု ရှု၏။ ဘယ ဉာဏ် ကား၊ ဗျက်သော သဘော ကို၊
 ဘေး ဟု - ရှု၏။ အဒိနဝိညာဏ် ကား၊ ဗျက်သော သဘော - ဘေး ဂြို
 ဟု သည် ကား၊ ဖြစ်သော သဘော - ဘေး ဂြိုဟု ရှု၏။ မဗျက်သော
 သဘော - ဘေး မဂြိုဟု သည် ကား၊ မဖြစ်သော သဘော - ဘေး မဂြို
 ဟု ရှု၏။ ကျသို့ ရှုသော။ ဥပ္ပါဒေါဘယံ၊ အနုပ္ပါဒေါ ခေမံ။ ဟူသော

ပိဋကတ်၊ အဓိပ္ပါယ်ကို ချုပ်သော အားဖြင့်၊ ၁၅-ပါး သော ဝတ္ထုတို့၏
 အရ၊ ကောက်ချက်ထုတ်ပုံကို ဖွင့်ပြဟန်ကား။ "ဥပ္ပါဒေါ ဘယန္တိ
 သင်္ခါရာနံ ဥပ္ပါဒေါ အခေမဋ္ဌေန ဘယ ဝတ္ထု တာယ ဘယံ။ ဥပ္ပါဒ
 မူလကပ္ပိ သပ္ပန္တံ သပ္ပ ဝတ္ထု ကပ္ပိ သပ္ပဗျသနံ။ ပဝတ္တံ ဘယန္တိ အဒိ
 သုပိ ဒေသဝန ယော။ "မဟာဇီကာ။" "ယခုအခါ၊ ပေထကတင်
 သော အက္ခရာ ယှက်ချက်ကို၊ သိအပ်သော အနက် မယှက်အောင်ဖြင့်
 ထား သည်။ မှား သည် မဟု လာငံ။ "ဥပ္ပါဒေါ ဘယန္တိ၊ ဥပ္ပါဒေါ ဘယံ
 ဟု သည်ကား။ သင်္ခါရာနံ၊ သင်္ခါရတို့၏။ ဥပ္ပါဒေါ၊ ဖြစ်သော သဘော သည်
 ကား။ အခေမဋ္ဌေန၊ ဘေး ဤသော အနက်ကြောင့်။ ဘယ ဝတ္ထု တာယ၊
 ဘေး၏ တည်ရာ ဝတ္ထု ဤ သည်၏ အဖြစ်ကြောင့်။ ဘယံ၊ ဘေး ဤ၏ ဟိ၊
 အကြောင့် ကြောင့်။ ဥပ္ပါဒ မူလကံ၊ ဖြစ်ခြင်း အရင်း ဝတ္ထု ဤသော။ ဘယံ၊ ဘေး
 သည်။ သပ္ပန္တံ၊ ရောက်အပ်သော အဆုံး ဤ၏ ဟိ၊ အကြောင့် ကြောင့်။ ဥပ္ပါဒ
 မူလကံ၊ ဖြစ်ခြင်း အရင်း ဝတ္ထု ဤသော။ ဘယံ၊ ဘေး သည်။ သပ္ပ ဝတ္ထု ကံ၊
 ရောက်အပ်သော ဝတ္ထု အဆုံး ဤ၏ ကုတိ၊ ထို့ ကြောင့်။ ဥပ္ပါဒ မူလကံ၊
 ဖြစ်ခြင်း အရင်း ဝတ္ထု ဤသော။ ဘယံ၊ ဘေး သည်။ သပ္ပဗျသနံ၊ ရောက်
 အပ်သော ဝတ္ထု၊ ယှက်စီးခြင်း အဆုံး ဤ၏ (အပေပုဒ်အနက် ထင်အောင်
 ပေး သည်)။ ပဝတ္တံ ဘယန္တိ အဒိ သုပိ၊ ပဝတ္တံ ဘယံ၊ ဤသို့ အစရှိသော
 ဝတ္ထုတို့ ဌ်လည်း။ ဒေသဝန ယော၊ ဤနည်း ကဲ့ သို့သော နည်းကို။
 ဝေဒိ တဗ္ဗော၊ သိအပ်၏။")

ယှက်သော သဘော-ဘေး ဤ ဟု သည်ကား၊ ရှေးအကြောင်း
 -၅-ပါး၊ သင်္ခါရ တရား တို့၏ ဖြစ်သော သဘော ကြောင့်၊ ယခုအကျိုး
 -၅-ပါး၊ သင်္ခါရ တရား တို့၏ ဖြစ်သော သဘော-ဘေး ဤ၏ ဟု၊ မဂ္ဂုဇီ
 က၊ ဂ္ဂု သော ကာလ၊ ဉာဏ်အား ထင်အောင် ရှေး ကာလက ဖြစ်
 ဂ္ဂု သော ကာလ၊ ခဏ ခဏ၊ ဖြစ်သော သဘော သည်ကား-ဘေး ဤ
 ၏။ ဤသို့၊ ဘေး ဤ၏ ဟု ထင်သော ပညာ သည်၊ အဒိန ဝေဉာဏ်
 မည်၏။ "မယှက်သော သဘော-ဘေး မရှိ ဟု သည်ကား၊ ရှေး
 အကြောင်း-၅-ပါး၊ သင်္ခါရ တရား တို့၏ မဖြစ်သော သဘောကြောင့်၊
 ယခုအကျိုး-၅-ပါး၊ သင်္ခါရ တရား တို့၏ မဖြစ်သော သဘော-ဘေး မ
 ရှိ ဟု၊ မဂ္ဂုဇီ က၊ ဂ္ဂု သော ကာလ၊ ဉာဏ်အား ထင်အောင် ရှေး ကာလ
 က ဖြစ်၊ ဂ္ဂု သော ကာလ၊ ခဏ ခဏ၊ မဖြစ်သော သဘော သည်ကား၊
 ဘေး မရှိ။ ဤသို့၊ ဘေး မရှိ ဟု ထင်သော ပညာ သည်၊ သန္တိ ပဒေဉာဏ်
 မည်၏။"

ဥပ္ပါဒေါ ဘယန္တိ ဘယ တု ပဋ္ဌာနေ ပညာ အဒိန ဝေဉာဏ်။ အနုပ္ပါ
 ဒေါ ခေမဋ္ဌေန သန္တိ ပဒေဉာဏ်။
 ဥပ္ပါဒေါ၊ ဖြစ်သော သဘော သည်ကား၊ ဘယံ၊ ဘေး ဤ၏ ကုတိ၊ ဤ
 သို့။ ဘယ တု ပဋ္ဌာနေ ပညာ၊ ဘေး ဤ၏ ဟု ထင်သော ပညာ သည်

အာဒိနဝေဉာဏ်၊ အပြစ်ထင်သော ဉာဏ် မည်၏၊ အနုပွါဒေါ၊ မဖြစ်သော
 သဘောသည်ကား။ ခေမံ၊ ဘေး မရှိ။ ကုတိ၊ ကျသို့။ ခေမတုပဋ္ဌာနေပညာ၊
 ဘေးမရှိဟု ထင်သော ပညာသည်။ သန္တိပဒေဉာဏ်၊ နိဗ္ဗာန်ထင်သော ဉာဏ်
 မည်၏။ (ယောဂီပုဂ္ဂိုလ်၏အသိဉာဏ်၊ လျှင်မြန်သော ပုဒ်အနက်
 ကိုသာဆိုသည်။ မဆိုသော်လည်း ကြွင်းသော ခုတ်ပုဒ်ကောက် ချက်ထုတ်
 ပုံအာရုံရှိပြီ။)

ပျက်သော သဘော-ဘေး ရှိဟု သည်ကား၊ ဂြေ့အကြောင်း-၅
 ပါး၊ သင်္ခါရတရား တို့၏ မဖြစ်သော သဘောကြောင့်၊ ယခုအကျိုး-၅-ပါး၊
 သင်္ခါရတရား တို့၏ ဘဝအလျဉ်-ဘဝင်အစဉ်၊ မပြတ်သော သဘော-
 ဘေးရှိ၏ဟု၊ မဂ္ဂုဇီက၊ ဂ္ဂုသောကာလ၊ ဉာဏ်အား ထင်အောင်၊ ဂြေ့က
 လကပြု၏။ ဂ္ဂုသောကာလ၊ ခဏခဏ၊ ဘဝအလျဉ်-ဘဝင်အစဉ်၊ မပြတ်
 သော သဘောသည်ကား၊ ဘေး ရှိ၏။ ကျသို့၊ ဘေး ရှိ၏ဟု ထင်သော ပညာ
 သည်၊ အာဒိနဝေဉာဏ် မည်၏။ မပျက်သော သဘော-ဘေး မရှိဟု သည်
 ကား၊ ဂြေ့အကြောင်း-၅-ပါး၊ သင်္ခါရတရား တို့၏ မဖြစ်သော သဘော
 ကြောင့်၊ ယခုအကျိုး-၅-ပါး၊ သင်္ခါရတရား တို့၏ ဘဝအလျဉ်-ဘဝင်
 အစဉ်၊ မပြတ်သော သဘော-ဘေး မရှိဟု၊ မဂ္ဂုဇီက၊ ဂ္ဂုသောကာလ၊
 ဉာဏ်အား ထင်အောင်၊ ဂြေ့က လကပြု၏။ ဂ္ဂုသောကာလ၊ ခဏခဏ၊
 ဘဝအလျဉ်-ဘဝင်အစဉ်၊ မပြတ်သော သဘောသည်ကား၊ ဘေး မရှိ
 ကျသို့၊ ဘေး မရှိဟု ထင်သော ပညာ သည်၊ သန္တိပဒေဉာဏ် မည်၏။

ပဝတ္တံ ဘယန္တိ ဘယတု ပဋ္ဌာနေ ပညာ အာဒိနဝေဉာဏ်။ အပ္ပဝတ္တံ
 ခေမန္တိ သန္တိပဒေဉာဏ်။

ပဝတ္တံ၊ အစဉ် မပြတ်သော သဘောသည်ကား။ ဘယံ၊ ဘေး ရှိ၏
 ကုတိ၊ ကျသို့။ ဘယတု ပဋ္ဌာနေ ပညာ၊ ဘေး ရှိ၏ဟု ထင်သော ပညာသည်
 အာဒိနဝေဉာဏ်၊ အပြစ်ထင်သော ဉာဏ် မည်၏။ အပ္ပဝတ္တံ၊ အစဉ် မပြတ်
 သော သဘော သည်ကား။ ခေမံ၊ ဘေး မရှိ။ ကုတိ၊ ကျသို့။ ခေမတု ပဋ္ဌာနေ
 ပညာ၊ ဘေး မရှိဟု ထင်သော ပညာ သည်။ သန္တိပဒေဉာဏ်၊ နိဗ္ဗာန်ထင်
 သော ဉာဏ် မည်၏။

ပျက်သော သဘော-ဘေး ရှိဟု သည်ကား၊ ဂြေ့အကြောင်း-၅-ပါး၊
 ဟေတုဖလသင်္ခါရတရား။ ယခုအကြောင်း-၅-ပါး၊ ဖလဟေတု သင်္ခါရ
 တရား။ ယခုအကြောင်း-၅-ပါး၊ ဟေတုဖလသင်္ခါရတရား တို့၏
 မဖြစ်သော သဘောကြောင့်၊ ယခုအကျိုး-၅-ပါး၊ ဟေတုဖလသင်္ခါရတရား
 ယခုအကျိုး-၅-ပါး၊ ဖလဟေတု သင်္ခါရတရား။ နောင်အကျိုး-၅-ပါး၊
 ဟေတုဖလသင်္ခါရတရား တို့၏ ကိုယ်ဖြူ-မျှော်ဖြူ-စိတ်ဖြူ-အပြုအပြင်
 အစီအရင်၊ ငါထင်သော သဘော-ဘေး ရှိ၏ဟု၊ မဂ္ဂုဇီက၊ ဂ္ဂုသောကာ
 လ၊ ဉာဏ်အား ထင်အောင်၊ ဂြေ့က လကပြု၏။ ဂ္ဂုသောကာလ၊ ခဏ
 ခဏ၊ ကိုယ်ဖြူ-မျှော်ဖြူ-စိတ်ဖြူ-အပြုအပြင်၊ အစီအရင်၊ ငါထင်သော

သဘောသည်ကား၊ ဘေး၌မျှ ကျသို့၊ ဘေး၌မျှဟု ထင်သော်ပညာ
 သည်၊ အာဒိနုပညာကံမည်မျှ။ မပျက်သော သဘော၊ ဘေးမရှိဟု
 သည်ကား၊ ဂြေ့အကြောင်း ၅-ပါး၊ ဟေတု ဖလ သင်္ခါရ တရား၊ ယခု
 အကြောင်း ၅-ပါး၊ ဖလ ဟေတု သင်္ခါရ တရား၊ ယခု အကြောင်း ၅-ပါး၊
 ဟေတု ဖလ သင်္ခါရ တရား တို့မျှ မဖြစ်သော သဘောကြောင်း၊ ယခု
 အကျိုး ၅-ပါး၊ ဟေတု ဖလ သင်္ခါရ တရား၊ ယခု အကျိုး ၅-ပါး၊ ဖ
 လ ဟေတု သင်္ခါရ တရား။ နောင်အကျိုး ၅-ပါး၊ ဟေတု ဖလ သင်္ခါ
 ရ တရား တို့မျှ ကိုယ်မျှ-မျှ-စိတ်မျှ-အမြဲအမြဲ၊ အစီအရင်၊ ငါမ
 ထင်သော သဘော-ဘေး မရှိဟု၊ မရှုမိက၊ ရှုသော ကာလ၊ ဉာဏ်အား
 ထင်အောင်၊ ဂြေ့ ကာလ ကပြု၍၊ ရှုသော ကာလ၊ ခဏ ခဏ၊ ကိုယ်မျှ-
 မျှ-စိတ်မျှ-အမြဲအမြဲ၊ အစီအရင်၊ ငါမ ထင်သော သဘော သည်
 ကား၊ ဘေး မရှိ။ ကျသို့၊ ဘေး မရှိဟု ထင်သော ပညာသည်၊ သန္တိ ပဒေသာကံ
 မည်မျှ။

နိမိတ္တံ အယန္တိ ဘယတု ပဋ္ဌာနေ ပညာ အာဒိနုပညာကံ၊ အနိမိတ္တံ
 ခေမန္တိ သန္တိ ပဒေသာကံ။

နိမိတ္တံ၊ ငါထင်သော သဘောသည်ကား။ ဘယံ၊ ဘေး၌ မျှ ကုတိ၊
 ကျသို့။ ဘယ တု ပဋ္ဌာနေ ပညာ၊ ဘေး၌ မျှဟု ထင်သော ပညာသည်။ အာ
 ဒိနုပညာကံ၊ အပြစ်ထင်သော ဉာဏ် မည်မျှ။ အနိမိတ္တံ၊ ငါမထင်သော
 သဘော သည်ကား။ ခေမံ၊ ဘေး မရှိ။ ကုတိ၊ ကျသို့။ ခေမ တု ပဋ္ဌာနေ
 ပညာ၊ ဘေး မရှိဟု ထင်သော ပညာသည်။ သန္တိ ပဒေသာကံ၊ နိဗ္ဗာန်ထင်
 သော ဉာဏ် မည်မျှ။

ပျက်သော သဘော- ဘေး၌ မျှ သည်ကား၊ ယခုအကျိုး ၅-ပါး
 သင်္ခါရ တရား တို့မျှ ဖြစ်သော သဘော ကြောင်း၊ ယခုအကြောင်း ၅-ပါး
 သင်္ခါရ တရား တို့မျှ၊ အား ထုတ်သော သဘော- ဘေး၌ မျှဟု၊ မရှုမိ
 က၊ ရှုသော ကာလ၊ ဉာဏ်အား ထင်အောင်၊ ဂြေ့ ကာလ ကပြု၍၊
 ရှုသော ကာလ၊ ခဏ ခဏ၊ အား ထုတ်သော သဘော သည်ကား၊
 ဘေး၌ မျှ။ ကျသို့၊ ဘေး၌ မျှဟု ထင်သော ပညာသည်၊ အာဒိနု
 ဉာဏ် မည်မျှ။ ။ မပျက်သော သဘော- ဘေး မရှိဟု သည်ကား၊
 ယခုအကျိုး ၅-ပါး၊ သင်္ခါရ တရား တို့မျှ မဖြစ်သော သဘော
 ကြောင်း၊ ယခုအကြောင်း ၅-ပါး၊ သင်္ခါရ တရား တို့မျှ၊ အား မထုတ်
 သော သဘော- ဘေး မရှိဟု၊ မရှုမိက၊ ရှုသော ကာလ၊ ဉာဏ်အား ထင်
 အောင်၊ ဂြေ့ ကာလ ကပြု၍၊ ရှုသော ကာလ၊ ခဏ ခဏ၊ အား မထုတ်
 သော သဘော သည်ကား၊ ဘေး မရှိ။ ကျသို့၊ ဘေး မရှိဟု ထင်သော
 ပညာသည်၊ သန္တိ ပဒေသာကံ မည်မျှ။

အာယု ဟနာ ဘယန္တိ ဘယ တု ပဋ္ဌာနေ ပညာ အာဒိနုပညာကံ။
 အာယု ဟနာ ခေမန္တိ သန္တိ ပဒေသာကံ။

အာယုဟနာ၊ အား ထုတ်သော သဘော သည် ကား။ ဘယ်၊ ဘေးရှိ
 ဖြစ်၊ ကုတိ၊ ကျသို့။ ဘယ် တု ပဋ္ဌာနေ ပညာ၊ ဘေးရှိ ဖြစ်ဟု ထင်သော ပညာ
 သည်။ အာဒိန ဝေညာကံ၊ အပြစ်ထင်သော ဉာဏ် မည် ဖြစ်။ အနာယု
 ဟနာ၊ အား မထုတ်သော သဘော သည် ကား။ ခေမံ၊ ဘေး မရှိ။ ကုတိ၊
 ကျသို့။ ခေမ တု ပဋ္ဌာနေ ပညာ၊ ဘေး မရှိဟု ထင်သော ပညာ သည်။
 သန္တိ ပဒေညာကံ၊ နိဗ္ဗာန် ထင်သော ဉာဏ် မည် ဖြစ်။

ဗျက်သော သဘော-ဘေးရှိ ဟူ သည် ကား၊ ယခု အကြောင်း-၅-ပါး၊
 သင်္ခါရ တရား တို့ ဖြစ်သော သဘော ကြောင့်၊ နောင် အကျိုး-၅-ပါး၊
 သင်္ခါရ တရား တို့ ဖြစ် ဘဝ-၂-ရပ်၊ စပ်သော သဘော-ဘေးရှိ ဖြစ်ဟု၊
 မရှုမိက၊ ရှုသော ကာလ၊ ဉာဏ်အား ထင်အောင်၊ ရှေး ကာလက
 ဖြစ်၍ ရှုသော ကာလ၊ ခဏခဏ၊ ဘဝ-၂-ရပ်၊ စပ်သော သဘော
 သည် ကား၊ ဘေးရှိ ဖြစ်၊ ကျသို့၊ ဘေးရှိ ဖြစ်ဟု ထင်သော ပညာ သည်၊
 အာဒိန ဝေညာကံ မည် ဖြစ်။ ။ မဗျက်သော သဘော-ဘေး မရှိ ဟူ သည်
 ကား၊ ယခု အကြောင်း-၅-ပါး၊ သင်္ခါရ တရား တို့ ဖြစ်သော သဘော
 ကြောင့်၊ နောင် အကျိုး-၅-ပါး၊ သင်္ခါရ တရား တို့ ဖြစ် ဘဝ-၂-ရပ်၊ စပ်
 သော သဘော-ဘေး မရှိ ဟု မရှုမိက၊ ရှုသော ကာလ၊ ဉာဏ်အား ထင်
 အောင်၊ ရှေး ကာလက ဖြစ်၍ ရှုသော ကာလ၊ ခဏခဏ၊ ဘဝ-၂-ရပ်၊
 မစပ်သော သဘော သည် ကား၊ ဘေး မရှိ။ ကျသို့၊ ဘေး မရှိဟု ထင်
 သော ပညာ သည်၊ သန္တိ ပဒေညာ ကံ မည် ဖြစ်။

ပဋိသန္တိ ဘယ် သန္တိ ဟု ပဋ္ဌာနေ ပညာ၊ အာဒိန ဝေညာကံ၊
 အပ္ပဋိသန္တိ ခေမန္တိ သန္တိ ပဒေညာကံ။ ။

ပဋိသန္တိ၊ ဘဝ-၂-ရပ်၊ စပ်သော သဘော သည် ကား။ ဘယ်၊
 ဘေးရှိ ဖြစ်၊ ကုတိ၊ ကျသို့။ ဘယ် တု ပဋ္ဌာနေ ပညာ၊ ဘေးရှိ ဖြစ်ဟု ထင်
 သော ပညာ သည်။ အာဒိန ဝေညာကံ၊ အပြစ်ထင်သော ဉာဏ် မည် ဖြစ်။
 အပ္ပဋိသန္တိ၊ ဘဝ-၂-ရပ်၊ မစပ်သော သဘော သည် ကား။ ခေမံ၊ ဘေး
 မရှိ။ ကုတိ၊ ကျသို့။ ခေမ တု ပဋ္ဌာနေ ပညာ၊ ဘေး မရှိဟု ထင်သော
 ပညာ သည်။ သန္တိ ပဒေညာကံ၊ နိဗ္ဗာန် ထင်သော ဉာဏ် မည် ဖြစ်။ ။

ဗျက်သော သဘော-ဘေးရှိ ဟူ သည် ကား၊ ရှေး အကြောင်း-၅-ပါး၊
 သင်္ခါရ တရား တို့ ဖြစ်သော သဘော ကြောင့်၊ ယခု အကျိုး-၅-ပါး၊ သင်္ခါ
 ရ တရား တို့ ဖြစ်၊ လာသော သဘော-ရောက်သော သဘော၊ ဘေးရှိ ဖြစ်
 ဟု မရှုမိက၊ ရှုသော ကာလ၊ ဉာဏ်အား ထင်အောင်၊ ရှေး ကာလ
 က ဖြစ်၍ ရှုသော ကာလ၊ ခဏခဏ၊ လာသော သဘော-ရောက်သော
 သဘော သည် ကား၊ ဘေးရှိ ဖြစ်၊ ကျသို့၊ ဘေးရှိ ဖြစ်ဟု ထင်သော ပညာ
 သည်၊ အာဒိန ဝေညာကံ မည် ဖြစ်။ ။ မဗျက်သော သဘော-ဘေး မရှိ
 ဟူ သည် ကား၊ ရှေး အကြောင်း-၅-ပါး၊ သင်္ခါရ တရား တို့ ဖြစ်
 သော သဘော ကြောင့်၊ ယခု အကျိုး-၅-ပါး၊ သင်္ခါရ တရား တို့ ဖြစ်

မလာသောသဘော-မရောက်သောသဘော၊ဘေးမရှိဟု၊မဂ္ဂါမီက၊
ဂ္ဂါသောကာလ၊ဉာဏ်အားထင်အောင်၊ဂြေးကာလကပြု၍၊ဂ္ဂါသော
ကာလ၊ခဏခဏ၊မလာသောသဘော-မရောက်သောသဘော
သည်ကား၊ဘေးမရှိ။ ကျသို့၊ဘေးမရှိဟုထင်သောပညာသည်၊
သန္တိပဒေဉာဏ်မည်၏။

ဂတိဘယန္တိဘယတုပဋ္ဌာနေပညာအာဒိနဝေဉာဏံ။ အဂတိ
ခေမန္တိသန္တိပဒေဉာဏံ။

ဂတိ၊လာသောသဘော-ရောက်သောသဘောသည်ကား။ဘယံ၊
ဘေးရှိ၏။ကုတိ၊ကျသို့။ဘယတုပဋ္ဌာနေပညာ၊ဘေးရှိမဟုထင်
သောပညာသည်။အာဒိနဝေဉာဏံ၊အပြစ်ထင်သောဉာဏ်မည်
၏။အဂတိ၊မလာသောသဘော-မရောက်သောသဘောသည်
ကား။ခေမံ၊ဘေးမရှိ။ကုတိ၊ကျသို့။ခေမတုပဋ္ဌာနေပညာ၊
ဘေးမရှိဟုထင်သောပညာသည်။သန္တိပဒေဉာဏံ၊နိဗ္ဗာန်
ထင်သောဉာဏ်မည်၏။

ပျက်သောသဘော-ဘေးရှိဟူသည်ကား၊ဂြေးအကြောင်း

-၅-ပါး၊သင်္ခါရတရားတို့၏ဖြစ်သောသဘောကြောင့်၊ယခုအကျိုး
-၅-ပါး၊သင်္ခါရတရားတို့၏အသစ်အသစ်ဖြစ်သောသဘော-ဘေး
ရှိမဟု၊မဂ္ဂါမီက၊ဂ္ဂါသောကာလ၊ဉာဏ်အားထင်အောင်၊ဂြေးကာ
လကပြု၍၊ဂ္ဂါသောကာလ၊ခဏခဏ၊အသစ်အသစ်ဖြစ်သော
သဘောသည်ကား၊ဘေးရှိ၏။ကျသို့၊ဘေးရှိမဟုထင်သော
ပညာသည်၊အာဒိနဝေဉာဏ်မည်၏။ မပျက်သောသဘော-
ဘေးမရှိဟူသည်ကား၊ဂြေးအကြောင်း-၅-ပါး၊သင်္ခါရတရား
တို့၏ဖြစ်သောသဘောကြောင့်၊ယခုအကျိုး-၅-ပါး၊သင်္ခါရ
တရားတို့၏အသစ်အသစ်ဖြစ်သောသဘော-ဘေးမရှိဟု၊မ
ဂ္ဂါမီက၊ဂ္ဂါသောကာလ၊ဉာဏ်အားထင်အောင်၊ဂြေးကာလကပြု၍၊
ဂ္ဂါသောကာလ၊ခဏခဏ၊အသစ်အသစ်ဖြစ်သောသဘော
သည်ကား၊ဘေးမရှိ။ ကျသို့၊ဘေးမရှိဟုထင်သောပညာ
သည်၊သန္တိပဒေဉာဏ်မည်၏။

နိဗ္ဗတ္တိဘယန္တိဘယတုပဋ္ဌာနေပညာအာဒိနဝေဉာဏံ၊
အနိဗ္ဗတ္တိခေမန္တိသန္တိပဒေဉာဏံ။

နိဗ္ဗတ္တိ၊အသစ်အသစ်ဖြစ်သောသဘောသည်ကား။ဘယံ၊
ဘေးရှိ၏။ကုတိ၊ကျသို့။ဘယတုပဋ္ဌာနေပညာ၊ဘေးမရှိဟု
ထင်သောပညာသည်။အာဒိနဝေဉာဏံ၊အပြစ်ထင်သောဉာဏ်
မည်၏။အနိဗ္ဗတ္တိ၊အသစ်အသစ်ဖြစ်သောသဘောသည်
ကား။ခေမံ၊ဘေးမရှိ။ကုတိ၊ကျသို့။ခေမတုပဋ္ဌာနေပညာ၊
ဘေးမရှိဟုထင်သောပညာသည်။သန္တိပဒေဉာဏံ၊နိဗ္ဗာန်ထင်

သောညာဏ်မည်၏။

ပျက်သောသဘော-ဘေးရှိဟူသည့်ကား၊ ဂြေ့အကြောင်း
၅-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သောသဘောကြောင့်၊ ယခု
အကျိုး-၅-ပါး၊ သင်္ခါရတရားတို့၏ ကျသောသဘော-ဘေး
ရှိ၏ဟု၊ မဂ္ဂမီက၊ ဂြုသောကာလ၊ ညာဏ်အား ထင်အောင်ဂြေ့
ကာလကပြု၍၊ ဂြုသောကာလခဏခဏ၊ ကျသောသဘောသည့်
ကား၊ ဘေးရှိ၏။ ကျသို့၊ ဘေးရှိ၏ဟု ထင်သောပညာသည့်
အာဒိနဝညာဏ်မည်၏။ ။ မပျက်သောသဘော-ဘေး မရှိဟူ
သည့်ကား၊ ဂြေ့အကြောင်း-၅-ပါး၊ သင်္ခါရတရားတို့၏ မဖြစ်
သောသဘောကြောင့်၊ ယခုအကျိုး-၅-ပါး၊ သင်္ခါရတရားတို့၏
မကျသောသဘော-ဘေး မရှိဟု၊ မဂ္ဂမီက၊ ဂြုသောကာလ၊ ညာဏ်
အား ထင်အောင်ဂြေ့ကာလကပြု၍၊ ဂြုသောကာလခဏခဏ၊
မကျသောသဘောသည့်ကား၊ ဘေး မရှိ။ ကျသို့၊ ဘေး မရှိဟု
ထင်သောပညာသည့် သန္တိပဒေညာဏ်မည်၏။

ဥပပတ္တိဘယန္တိဘယတုပဋ္ဌာနေပညာအာဒိနဝေညာဏံ။ အနုပ
ပတ္တိခေမန္တိသန္တိပဒေညာဏံ။

ဥပပတ္တိ၊ ကျသောသဘောသည့်ကား။ ဘယံ၊ ဘေးရှိ၏
ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေပညာ၊ ဘေးရှိ၏ဟု ထင်သော
ပညာသည့် အာဒိနဝေညာဏံ၊ အပြစ်ထင်သောညာဏ်မည်၏။
အနုပပတ္တိ၊ မကျသောသဘောသည့်ကား။ ခေမံ၊ ဘေးမရှိ။ ကုတိ၊
ကျသို့။ ခေမတုပဋ္ဌာနေပညာ၊ ဘေး မရှိဟု ထင်သောပညာသည့်
သန္တိပဒေညာဏံ၊ နိဗ္ဗာန်ထင်သောညာဏ်မည်၏။

ပျက်သောသဘော-ဘေးရှိဟူသည့်ကား၊ ယခုအကြောင်း
၅-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သောသဘောကြောင့်၊ နောင်အကျိုး
၅-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သောသဘော-ဘေးရှိ၏ဟု၊ မဂ္ဂမီ
က၊ ဂြုသောကာလ၊ ညာဏ်အား ထင်အောင်ဂြေ့ကာလကပြု၍၊
ဂြုသောကာလခဏခဏ၊ ဖြစ်သောသဘောသည့်ကား၊ ဘေး
ရှိ၏။ ကျသို့၊ ဘေးရှိ၏ဟု ထင်သောပညာသည့် အာဒိနဝ
ညာဏ်မည်၏။ ။ မပျက်သောသဘော-ဘေး မရှိဟူသည့်
ကား၊ ယခုအကြောင်း-၅-ပါး၊ သင်္ခါရတရားတို့၏ မဖြစ်သော
သဘောကြောင့်၊ နောင်အကျိုး-၅-ပါး၊ သင်္ခါရတရားတို့၏
မဖြစ်သောသဘော-ဘေး မရှိဟု၊ မဂ္ဂမီက၊ ဂြုသောကာလ၊
ညာဏ်အား ထင်အောင်ဂြေ့ကာလကပြု၍၊ ဂြုသောကာလခဏ
ခဏ၊ မဖြစ်သောသဘောသည့်ကား၊ ဘေး မရှိ။ ကျသို့၊ ဘေးမရှိ
ဟု ထင်သောပညာသည့် သန္တိပဒေညာဏ်မည်၏။ ။

ဇာတိဘယန္တိဘယတုပဋ္ဌာနေပညာအာဒိနဝေညာဏံ။

အလေတိခေမန္တိသန္တိပဒေဉာဏံ။ ။

လေတိ၊ ဖြစ်သောသဘောသည်ကား။ ဘယံ၊ ဘေး၌ရှိ၏။ ဣတိ၊ ဣသိ။ ဘယတုပဋ္ဌာနေပညာ၊ ဘေး၌ရှိ၏ဟုထင်သောပညာသည်။ အာဒိနဝေဉာဏံ၊ အပြစ်ထင်သောဉာဏ်မည်၏။ အလေတိ၊ မဖြစ်သောသဘောသည်ကား။ ခေမံ၊ ဘေးမရှိ။ ဣတိ၊ ဣသိ။ ခေမတုပဋ္ဌာနေပညာ၊ ဘေးမရှိဟုထင်သောပညာသည်။ သန္တိပဒေဉာဏံ၊ နိဗ္ဗာန်ထင်သောဉာဏ်မည်၏။ ။

ပျက်သောသဘော-ဘေး၌ဟူသည်ကား၊ အကြောင်း-၁၀-မျိုး၊ အကျိုး-၁၀-ပါး၊ သင်္ခါရတရားတို့၏ဖြစ်သောသဘောကြောင့်၊ အကြောင်း-၁၀-မျိုး၊ အကျိုး-၁၀-ပါး၊ သင်္ခါရတရားတို့၏အိုသောသဘော-ဘေး၌ရှိ၏ဟု၊ မဂ္ဂုမီက၊ ဂ္ဂုသောဏလ၊ ဉာဏ်အားထင်အောင်ရှေးဇာတကပြု၍၊ ဂ္ဂုသောဏလခဏခဏ၊ အိုသောသဘောသည်ကား၊ ဘေး၌ရှိ၏။ ဣသိ၊ ဘေး၌ရှိ၏ဟုထင်သောပညာသည်၊ အာဒိနဝေဉာဏ်မည်၏။ ။ မပျက်သောသဘော-ဘေးမရှိဟူသည်ကား၊ အကြောင်း-၁၀-မျိုး၊ အကျိုး-၁၀-ပါး၊ သင်္ခါရတရားတို့၏၊ မဖြစ်သောသဘောကြောင့်၊ အကြောင်း-၁၀-မျိုး၊ အကျိုး-၁၀-ပါး၊ သင်္ခါရတရားတို့၏၊ မအိုသောသဘော-ဘေးမရှိဟု၊ မဂ္ဂုမီက၊ ဂ္ဂုသောဏလ၊ ဉာဏ်အားထင်အောင်ရှေးဇာတကပြု၍၊ ဂ္ဂုသောဏလခဏခဏ၊ မအိုသောသဘောသည်ကား၊ ဘေးမရှိ။ ဣသိ၊ ဘေးမရှိဟုထင်သောပညာသည်၊ သန္တိပဒေဉာဏ်မည်၏။ ။

ရက္ခဘယန္တိဘယတုပဋ္ဌာနေပညာအာဒိနဝေဉာဏံ။ အရက္ခခေမန္တိသန္တိပဒေဉာဏံ။ ။

ရက္ခ၊ အိုသောသဘောသည်ကား။ ဘယံ၊ ဘေး၌ရှိ၏။ ဣတိ၊ ဣသိ။ ဘယတုပဋ္ဌာနေပညာ၊ ဘေး၌ရှိ၏ဟုထင်သောပညာသည်။ အာဒိနဝေဉာဏံ၊ အပြစ်ထင်သောဉာဏ်မည်၏။ အရက္ခ၊ မအိုသောသဘောသည်ကား။ ခေမံ၊ ဘေးမရှိ။ ဣတိ၊ ဣသိ။ ခေမတုပဋ္ဌာနေပညာ၊ ဘေးမရှိဟုထင်သောပညာသည်။ သန္တိပဒေဉာဏံ၊ နိဗ္ဗာန်ထင်သောဉာဏ်မည်၏။ ။

ပျက်သောသဘော-ဘေး၌ဟူသည်ကား၊ အကြောင်း-၁၀-မျိုး၊ အကျိုး-၁၀-ပါး၊ သင်္ခါရတရားတို့၏ဖြစ်သောသဘောကြောင့်၊ အကြောင်း-၁၀-မျိုး၊ အကျိုး-၁၀-ပါး၊ သင်္ခါရတရားတို့၏အိုသောသဘော-ဘေး၌ရှိ၏ဟု၊ မဂ္ဂုမီက၊ ဂ္ဂုသောဏလ၊ ဉာဏ်အားထင်အောင်ရှေးဇာတကပြု၍၊ ဂ္ဂုသောဏလခဏခဏ၊ အိုသောသဘောသည်ကား၊ ဘေး၌ရှိ၏။ ဣသိ၊ ဘေး၌ရှိ၏ဟုထင်သောပညာသည်၊ အာဒိနဝေဉာဏ်မည်၏။ ။ မပျက်သောသဘော-ပညာသည်။

ဘေး မရှိဟူ သည်ကား၊ အကြောင်း ၁၀ မျိုး၊ အကျိုး ၁၀ ပါး၊ သင်္ခါရ
 တရား တို့ ဖြစ်သော သဘော ကြောင့်၊ အကြောင်း ၁၀ မျိုး၊
 အကျိုး ၁၀ ပါး၊ သင်္ခါရ တရား တို့ ဖြစ်သော သဘော ဘေး
 မရှိဟူ၊ မရှု မီက၊ ရှုသော ကာလ၊ ဉာဏ်အား ထင်အောင် ရှေး
 ကာလက ပြု၍ ရှုသော ကာလ ခဏခဏ၊ မနာသော သဘော
 သည်ကား၊ ဘေး မရှိ ကျသို့၊ ဘေး မရှိဟူ ထင်သော ပညာ သည်
 သန္တိ ပဒေညာဏ် မည် ဖြစ်။

ဗျာဓိဘယန္တိ ဘယတု ပဋ္ဌာနေ ပညာ အာဒိန ဝေညာဏံ။ အဗျာဓိ
 ခေမန္တိ သန္တိ ပဒေညာဏံ။

ဗျာဓိ နာသော သဘော သည်ကား။ ဘယံ၊ ဘေး ဂြိ ဖြစ် ကုတိ
 ကျသို့။ ဘယတု ပဋ္ဌာနေ ပညာ၊ ဘေး ဂြိ ဖြစ်ဟူ ထင်သော ပညာ သည်
 အာဒိန ဝေညာဏံ၊ အပြစ် ထင်သော ဉာဏ် မည် ဖြစ်။ အဗျာဓိ၊ မနာသော
 သဘော သည်ကား။ ခေမံ၊ ဘေး မရှိ။ ကုတိ၊ ကျသို့။ ခေမတု ပဋ္ဌာနေ
 ပညာ၊ ဘေး မရှိဟူ ထင်သော ပညာ သည်။ သန္တိ ပဒေညာဏံ၊ နိဗ္ဗာန်
 ထင်သော ဉာဏ် မည် ဖြစ်။

ပျက်သော သဘော-ဘေး ဂြိ ဟူ သည်ကား၊ အကြောင်း ၁၀
 အကျိုး ၁၀ ပါး၊ သင်္ခါရ တရား တို့ ဖြစ်သော သဘော ကြောင့်၊
 အကြောင်း ၁၀ မျိုး၊ အကျိုး ၁၀ ပါး၊ သင်္ခါရ တရား တို့ ဖြစ်သော
 သဘော-ဘေး ဂြိ ဖြစ်ဟူ၊ မရှု မီက၊ ရှုသော ကာလ၊ ဉာဏ်အား
 ထင်အောင် ရှေး ကာလက ပြု၍ ရှုသော ကာလ ခဏခဏ၊ သေသော
 သဘော သည်ကား၊ ဘေး ဂြိ ဖြစ်။ ကျသို့၊ ဘေး ဂြိ ဖြစ်ဟူ ထင်သော ပညာ
 သည်၊ အာဒိန ဝေညာဏ် မည် ဖြစ်။ ။ မပျက်သော သဘော-ဘေး
 မရှိဟူ သည်ကား၊ အကြောင်း ၁၀ မျိုး၊ အကျိုး ၁၀ ပါး၊ သင်္ခါရ
 တရား တို့ ဖြစ်သော သဘော ကြောင့်၊ အကြောင်း ၁၀ မျိုး၊
 အကျိုး ၁၀ ပါး၊ သင်္ခါရ တရား တို့ ဖြစ်သော သဘော-ဘေး
 မရှိဟူ၊ မရှု မီက၊ ရှုသော ကာလ၊ ဉာဏ်အား ထင်အောင်
 ရှေး ကာလက ပြု၍ ရှုသော ကာလ ခဏခဏ၊ မသေသော သ
 ဘော သည်ကား၊ ဘေး မရှိ။ ကျသို့၊ ဘေး မရှိဟူ ထင်သော ပညာ
 သည်၊ သန္တိ ပဒေညာဏ် မည် ဖြစ်။

မဂုဏံ ဘယန္တိ ဘယတု ပဋ္ဌာနေ ပညာ အာဒိန ဝေညာဏံ။
 အမတံ ခေမန္တိ သန္တိ ပဒေညာဏံ။

မဂုဏံ၊ သေသော သဘော သည်ကား။ ဘယံ၊ ဘေး ဂြိ ဖြစ် ကု
 တိ၊ ကျသို့။ ဘယတု ပဋ္ဌာနေ ပညာ၊ ဘေး ဂြိ ဖြစ်ဟူ ထင်သော ပညာ
 သည်၊ အာဒိန ဝေညာဏံ၊ အပြစ် ထင်သော ဉာဏ် မည် ဖြစ်။ အမတံ
 မသေသော သဘော သည်ကား။ ခေမံ၊ ဘေး မရှိ။ ကုတိ၊ ကျသို့။
 ခေမတု ပဋ္ဌာနေ ပညာ၊ ဘေး မရှိဟူ ထင်သော ပညာ သည်။ သန္တိ ပဒေ

ဉာဏ်၊ နိဗ္ဗာန်ထင်သော ဉာဏ်မည်၏။
 (နောက်ဆုံးလတံ့သော၊ အသောကော ခေမန္တိ၊ အပရိဒေဝေါခေ
 မန္တိ၊ အနုပါယာသော ခေမန္တိ၊ ဤသော ၃-ပုဒ်၊ ကောကံ ချက်ထုတ်
 ရာဗ္ဗိ၊ ရဟန္တာပင်ဖြစ်သော်လည်း၊ အကြောင်း-၁၀-မျိုး၊ အကျိုး
 ၁၀-ပါးတို့တွင်၊ ယခုအကျိုး-၅-ပါးတို့၏ ရာတိ၊ မဖြစ်သည်မဟုတ်
 ဖြစ်သောကြောင့်၊ အပြစ်မလွတ်။ ကျသို့၊ ဖင်အပြစ်မလွတ်သော်လည်း။
 "ဗုဒ္ဓဿ လောက ခန္ဓေဟိ၊ စိတ္တံ ယဿ နကမ္မတိ။" အသောကံ ဝိရုဇ်
 ခေမံ၊ ဟောတော်မူဟန်ကို ထောက်ကျ၊ အသောက-အပရိဒေဝ-
 အနုပါယာသ တို့၌၊ ရာတိ၏ ပစ္စယသတ္တိ ခြုတ်သည်ကို၊ မဖြစ်
 သောသဘောသို့ သွင်း ကျယူလျှင်၊ အပြစ်လွတ်သည်ပင်တည်း။
 ပျက်သောသဘော-ဘေးရှိဟူသည်ကား၊ အကြောင်း
 ၁၀-မျိုး၊ အကျိုး-၁၀-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သောသဘော
 ကြောင့်၊ ဒုက္ခနှင့်တွေ့ကြိမ်သောသူ၏ စိုးရိမ်သောသဘော-
 ဘေးရှိ၏ဟု၊ မဂ္ဂုဇိက၊ ဂ္ဂုသောကာလ၊ ဉာဏ်အား ထင်အောင်ရှေး
 ကာလကပြု၍၊ ဂ္ဂုသောကာလခဏခဏ၊ စိုးရိမ်သောသဘော
 သည်ကား၊ ဘေးရှိ၏။ ကျသို့၊ ဘေးရှိ၏ဟု ထင်သောပညာသည်၊
 အာဒိနဝေညာဏ်မည်၏။ "မပျက်သောသဘော-ဘေးမရှိဟူသည်
 ကား၊ အကြောင်း-၁၀-မျိုး၊ အကျိုး-၁၀-ပါး၊ သင်္ခါရတရားတို့၏
 မဖြစ်သောသဘောကြောင့်၊ ဒုက္ခနှင့်တွေ့ကြိမ်သောသူ၏ မစိုး
 ရိမ်သောသဘော-ဘေးမရှိဟု၊ မဂ္ဂုဇိက၊ ဂ္ဂုသောကာလ၊ ဉာဏ်
 အား ထင်အောင်ရှေးကာလကပြု၍၊ ဂ္ဂုသောကာလခဏခဏ၊
 မစိုးရိမ်သောသဘောသည်ကား၊ ဘေးမရှိ။ ကျသို့၊ ဘေးမရှိဟု
 ထင်သောပညာသည်၊ သန္တိပဒေညာဏ်မည်၏။
 သောကော ဘယန္တိ ဘယတု ပဋ္ဌာနေပညာ အာဒိနဝေညာဏံ။
 အသောကော ခေမန္တိ သန္တိပဒေညာဏံ။
 သောကော၊ စိုးရိမ်သောသဘောသည်ကား။ ဘယံ၊ ဘေးရှိ၏။
 ကုတိ၊ ကျသို့။ ဘယတု ပဋ္ဌာနေပညာ၊ ဘေးရှိ၏ဟု ထင်သောပညာ
 သည်။ အာဒိနဝေညာဏံ၊ အပြစ်ထင်သော ဉာဏ်မည်၏။ အသော
 ကော၊ မစိုးရိမ်သောသဘောသည်ကား၊ ခေမံ၊ ဘေးမရှိ။ ကုတိ၊
 ကျသို့။ ခေမတု ပဋ္ဌာနေပညာ၊ ဘေးမရှိဟု ထင်သောပညာသည်၊
 သန္တိပဒေညာဏံ၊ နိဗ္ဗာန်ထင်သော ဉာဏ်မည်၏။
 ပျက်သောသဘော-ဘေးရှိဟူသည်ကား၊ အကြောင်း-၁၀-မျိုး၊
 အကျိုး-၁၀-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သောသဘောကြောင့်၊
 ဒုက္ခနှင့်တွေ့ကြိမ်သောသူ၏ ငိုကြွေးသောသဘော-ဘေးရှိ၏
 ဟု၊ မဂ္ဂုဇိက၊ ဂ္ဂုသောကာလ၊ ဉာဏ်အား ထင်အောင်ရှေးကာလ
 ကပြု၍၊ ဂ္ဂုသောကာလခဏခဏ၊ ငိုကြွေးသောသဘောသည်

ကား၊ ဘေး ဂြိုဟ်။ ကျသို့၊ ဘေး ဂြိုဟ်ဟု ထင်သော ပညာ သည်၊
 အာဒိနဝဉာဏ် မည်၏။ ။ မပျက်သော သဘော-ဘေး မရှိဟု
 သည်ကား၊ အကြောင်း-၁၀-မျိုး၊ အကျိုး-၁၀-ပါး၊ သင်္ခါရတရား
 တို့၏ မဖြစ်သော သဘောကြောင့်၊ ဒုက္ခနှင့်တွေ့ကြုံ မိသော သူ
 ၏ မငို မကြွေး သော သဘော-ဘေး မရှိဟု၊ မဂ္ဂုမိက၊ ဂ္ဂုသော
 ကာလ၊ ဉာဏ်အား ထင်အောင်ရှေး ကာလက ပြု၍ ဂ္ဂုသော ကာလ
 ခဏခဏ၊ မငို မကြွေး သော သဘော သည်ကား၊ ဘေး မရှိ။ ကျ
 သို့၊ ဘေး မရှိဟု ထင်သော ပညာ သည်၊ သန္တိပဒေ ဉာဏ် မည်၏။

ပရိဒေဝေါဘယန္တိ ဘယတုပဋ္ဌာနေ ပညာ အာဒိနဝဉာဏ်။
 အပရိဒေဝေါ ခေမန္တိ သန္တိပဒေ ဉာဏ်။ ။

ပရိဒေဝေါ၊ ငိုကြွေး သော သဘော သည်ကား။ ဘယံ၊ ဘေး
 ဂြိုဟ်။ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေ ပညာ၊ ဘေး ဂြိုဟ်ဟု ထင်
 သော ပညာ သည်။ အာဒိနဝဉာဏ်၊ အပြစ်ထင်သော ဉာဏ်
 မည်၏။ အပရိဒေဝေါ၊ မငို မကြွေး သော သဘော သည်ကား။
 ခေမံ၊ ဘေး မရှိ။ ကုတိ၊ ကျသို့။ ခေမတုပဋ္ဌာနေ ပညာ၊ ဘေး မရှိ
 ဟု ထင်သော ပညာ သည်။ သန္တိပဒေ ဉာဏ်၊ နိဗ္ဗာန်ထင်သော ဉာဏ်
 မည်၏။ ။

ပျက်သော သဘော-ဘေး ဂြိုဟ် သည်ကား၊ အကြောင်း-၁၀-
 မျိုး၊ အကျိုး-၁၀-ပါး၊ သင်္ခါရတရား တို့၏ မဖြစ်သော သဘော
 ကြောင့်၊ ဒုက္ခနှင့်တွေ့ကြုံ မိသော သူ ၏ မှုလောဇ်ပင်ပန်းသော
 သဘော-ဘေး ဂြိုဟ်ဟု၊ မဂ္ဂုမိက၊ ဂ္ဂုသော ကာလ၊ ဉာဏ်အား ထင်
 အောင်ရှေး ကာလက ပြု၍ ဂ္ဂုသော ကာလ ခဏခဏ၊ မှုလောဇ်
 ပင်ပန်းသော သဘော ^{သည်ကား}၊ ဘေး ဂြိုဟ်။ ကျသို့၊ ဘေး ဂြိုဟ်ဟု ထင်
 သော ပညာ သည်၊ အာဒိနဝဉာဏ် မည်၏။ ။ မပျက်သော သ
 ဘော-ဘေး မရှိဟု သည်ကား၊ အကြောင်း-၁၀-မျိုး၊ အကျိုး-
 -၁၀-ပါး၊ သင်္ခါရတရား တို့၏ မဖြစ်သော သဘောကြောင့်၊ ဒုက္ခ
 နှင့်တွေ့ကြုံ မိသော သူ ၏ မှုလောဇ် မပင်ပန်းသော သဘော-
 ဘေး မရှိဟု၊ မဂ္ဂုမိက၊ ဂ္ဂုသော ကာလ၊ ဉာဏ်အား ထင်အောင်
 ရှေးကာလက ပြု၍ ဂ္ဂုသော ကာလ ခဏခဏ၊ မှုလောဇ် မပင်
 ပန်းသော သဘော သည်ကား၊ ဘေး မရှိ။ ကျသို့၊ ဘေး မရှိဟု
 ထင်သော ပညာ သည်၊ သန္တိပဒေ ဉာဏ် မည်၏။ ။

ဥပါယာသော ဘယန္တိ ဘယတုပဋ္ဌာနေ ပညာ အာဒိနဝဉာဏ်။
 အနုပါယာသော ခေမန္တိ သန္တိပဒေ ဉာဏ်။ ။

ဥပါယာသော၊ မှုလောဇ်ပင်ပန်း သော သဘော သည်ကား။
 ဘယံ၊ ဘေး ဂြိုဟ်။ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေ ပညာ၊ ဘေး ဂြို
 ဟု ထင်သော ပညာ သည်။ အာဒိနဝဉာဏ်၊ အပြစ်ထင်သော ဉာဏ်

မည်၏။ အနုပါယာသော၊ မပုလောင်မပင်ပန်းသောသဘောသည်
ကား။ ခေမံ၊ ဘေးမရှိ။ ကုတိ၊ ကျသို့။ ခေမတုပဋ္ဌာနေပညာ၊ ဘေး
မရှိဟု ထင်သော ပညာသည်။ သန္တိပဒေဉာဏံ၊ နိဗ္ဗာန်ထင်သော
ဉာဏ်မည်၏။

ပျက်သောသဘော-ဘေးရှိဟူသည်ကား၊ ရှေးအကြောင်း
၅-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သောသဘောကြောင့်၊ ယခု
အကျိုး-၅-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သောသဘော-ဆင်းရဲ
သောသဘောရှိ၏ဟု မရှုမိက၊ ရှုသောကာလ၊ ဉာဏ်အား
ထင်အောင်ရှေးကာလကပြုကျင့်သောကာလခဏခဏ၊ ဖြစ်
သောသဘောသည်ကား၊ ဆင်းရဲသောသဘောရှိ၏။ ကျသို့၊ ဘေး
ရှိ၏ဟု ထင်သော ပညာသည်၊ အာဒိနဝဉာဏ်မည်၏။ မပျက်
သောသဘော-ဘေးမရှိဟူသည်ကား၊ ရှေးအကြောင်း ၅-ပါး၊ သင်္ခါ
ရတရားတို့၏ ဖြစ်သောသဘောကြောင့်၊ ယခုအကျိုး-၅-ပါး
သင်္ခါရတရားတို့၏ ဖြစ်သောသဘော-ချမ်းသာသောသ
ဘောရှိ၏ဟု မရှုမိက၊ ရှုသောကာလ၊ ဉာဏ်အား ထင်အောင်
ရှေးကာလကပြုကျင့်သောကာလခဏခဏ၊ ဖြစ်သောသ
ဘောသည်ကား၊ ချမ်းသာသောသဘောရှိ၏။ ကျသို့၊ ဘေးမရှိ
ဟု ထင်သော ပညာသည်၊ သန္တိပဒေဉာဏ်မည်၏။

ဥပ္ပါဒေါဒုက္ခန္တိဘယတုပဋ္ဌာနေပညာအာဒိနဝဉာဏံ။
အနုပ္ပါဒေါသုခန္တိသန္တိပဒေဉာဏံ။
ဥပ္ပါဒေါ၊ ဖြစ်သောသဘောသည်ကား။ ဒုက္ခံ၊ ဆင်းရဲသော
သဘောရှိ၏။ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေပညာ၊ ဘေးရှိ၏
ဟု ထင်သော ပညာသည်။ အာဒိနဝဉာဏံ၊ အဖြစ်ထင်သောဉာဏ်
မည်၏။ အနုပ္ပါဒေါ၊ မဖြစ်သောသဘောသည်ကား။ သုခံ၊ ချမ်းသာ
သောသဘောရှိ၏။ ကုတိ၊ ကျသို့။ ခေမတုပဋ္ဌာနေပညာ၊ ဘေးမရှိ
ဟု ထင်သော ပညာသည်။ သန္တိပဒေဉာဏံ၊ နိဗ္ဗာန်ထင်သော
ဉာဏ်မည်၏။

ပျက်သောသဘော-ဘေးရှိဟူသည်ကား၊ ရှေးအကြောင်း
၅-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သောသဘောကြောင့်၊ ယခုအကျိုး
၅-ပါး၊ သင်္ခါရတရားတို့၏ ဘဝအလျဉ်အဝင်အစဉ်၊ မပြတ်
သောသဘော-ဆင်းရဲသောသဘောရှိ၏ဟု မရှုမိက၊ ရှုသော
ကာလ၊ ဉာဏ်အား ထင်အောင်ရှေးကာလကပြုကျင့်သောကာ
လခဏခဏ၊ ဘဝအလျဉ်အဝင်အစဉ်၊ မပြတ်သောသဘော
သည်ကား။ ဘေးရှိ၏။ ကျသို့၊ ဘေးရှိ၏ဟု ထင်သော ပညာ
သည်၊ အာဒိနဝဉာဏ်မည်၏။ မပျက်သောသဘော-

ဘေး မရှိဟု သည်ကား၊ ရှေး အကြောင်း ၅-ပါး၊ သင်္ခါရတရား တို့
 ဇြိ မဖြစ်သော သဘောကြောင့်၊ ယခုအကျိုး ၅-ပါး၊ သင်္ခါရတရား တို့
 ဇြိ၊ ဘဝအလျဉ်-ဘဝင်အစဉ်၊ ပြတ်သော သဘော - ချမ်းသာသော
 သဘောရှိ ဇြိဟု၊ မဂ္ဂ၊ မိက၊ ဂ္ဂ၊ သော ကာလ၊ ဉာဏ်အား ထင်အောင်
 ရှေး ကာလကပြု၍ ဂ္ဂ၊ သော ကာလ ခဏခဏ၊ ဘဝအလျဉ်-ဘဝင်
 အစဉ်၊ ပြတ်သော သဘောသည်ကား၊ ချမ်းသာ သော သဘော
 ရှိ ဇြိ။ ကျသို့၊ ဘေး မရှိဟု ထင်သော ပညာသည်၊ သန္တိပဒေဉာဏ်
 မည် ဇြိ။ "

ပဝတ္တံဒုက္ခန္တိ ဘယတု ပဋ္ဌာနေ ပညာ အာဒိန ဝေဉာဏံ။ အပ္ပ
 ဝတ္တံ သုခန္တိ သန္တိ ပဒေဉာဏံ။ "

ပဝတ္တံ၊ အစဉ်မပြတ်သော သဘောသည်ကား၊ ဒုက္ခံ၊ ဆင်း
 ရဲသော သဘောရှိ ဇြိ။ ကုတိ၊ ကျသို့။ ဘယတု ပဋ္ဌာနေ ပညာ၊
 ဘေး ရှိ ဇြိဟု ထင်သော ပညာသည်၊ အာဒိန ဝေဉာဏံ၊ အပြစ်
 ထင်သော ဉာဏ်မည် ဇြိ။ အပ္ပဝတ္တံ၊ အစဉ်မပြတ်သော သဘော
 သည်ကား၊ သုခံ၊ ချမ်းသာသော သဘောရှိ ဇြိ။ ကုတိ၊ ကျသို့။
 ခေမတု ပဋ္ဌာနေ ပညာ၊ ဘေး မရှိဟု ထင်သော ပညာ သည်၊ သန္တိ
 ပဒေဉာဏံ၊ နိဗ္ဗာန်ထင်သော ဉာဏ်မည် ဇြိ။ "

ပျက်သော သဘော- ဘေး ရှိ ဟု သည်ကား၊ ရှေးအကြောင်း
 ၅-ပါး၊ ဟေတု ဖလသင်္ခါရတရား။ ယခုအကြောင်း-၅-ပါး၊ ဖလ
 ဟေတု သင်္ခါရတရား။ ယခုအကြောင်း-၅-ပါး၊ ဟေတု ဖလ
 သင်္ခါရတရား တို့ ဇြိ၊ မဖြစ်သော သဘောကြောင့်။ ယခုအကျိုး
 ၅-ပါး၊ ဟေတု ဖလသင်္ခါရတရား။ ယခုအကျိုး-၅-ပါး၊ ဖလဟေ
 တု သင်္ခါရတရား။ နောင်အကျိုး-၅-ပါး၊ ဟေတု ဖလသင်္ခါရတရား
 တို့ ဇြိ၊ ကိုယ်မှ- နှုတ်မှ- စိတ်မှ- အပြုအပြင်- အစီအရင်၊ ငါထင်သော
 သဘော- ဆင်း ရဲသော သဘော ရှိ ဇြိဟု၊ မဂ္ဂ၊ မိက၊ ဂ္ဂ၊ သော ကာလ၊
 ဉာဏ်အား ထင်အောင် ရှေး ကာလကပြု၍ ဂ္ဂ၊ သော ကာလ ခဏ
 ခဏ၊ ကိုယ်မှ- နှုတ်မှ- စိတ်မှ- အပြုအပြင်- အစီအရင်၊ ငါထင်
 သော သဘော သည်ကား၊ ဆင်း ရဲသော သဘောရှိ ဇြိ။ ကျသို့၊
 ဘေး ရှိ ဇြိဟု ထင်သော ပညာ သည်၊ အာဒိန ဝေဉာဏ် မည် ဇြိ။
 မပျက်သော သဘော- ဘေး မရှိ ဟု သည်ကား၊ ရှေးအကြောင်း
 ၅-ပါး၊ ဟေတု ဖလသင်္ခါရတရား။ ယခုအကြောင်း-၅-ပါး၊ ဖလ
 ဟေတု သင်္ခါရတရား။ ယခုအကြောင်း-၅-ပါး၊ ဟေတု ဖလသင်္ခါရ
 တရား တို့ ဇြိ၊ မဖြစ်သော သဘောကြောင့်။ ယခုအကျိုး-၅-ပါး၊
 ဟေတု ဖလသင်္ခါရတရား။ ယခုအကျိုး-၅-ပါး၊ ဖလဟေတု သင်္ခါရ
 တရား၊ နောင်အကျိုး-၅-ပါး၊ ဟေတု ဖလသင်္ခါရတရား တို့ ဇြိ၊
 ကိုယ်မှ- နှုတ်မှ- စိတ်မှ- အပြုအပြင်- အစီအရင်၊ ငါထင်သော

သဘော- ချမ်းသာသောသဘောရှိဖို့ဟု၊ မဂ္ဂါဇီက၊ ဂ္ဂုသောကာလ၊
 ဉာဏ်အား ထင်အောင်ရှေးကာလကပြုဖို့၊ ဂ္ဂုသောကာလခဏ
 သောသဘောသည်ကား၊ ချမ်းသာသောသဘောရှိဖို့၊ ကျသို့၊
 နှိမိတ္တံ၊ ဘယတုပဋ္ဌာနေပညာ အာဒိနဝေညာဏံ။
 အနိမိတ္တံ သုခန္တံ သန္တိပဒေညာဏံ။

သဘောရှိဖို့၊ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေပညာ၊ ဘေးရှိဖို့ဟု
 ထင်သောပညာသည်။ အာဒိနဝေညာဏံ၊ အပြစ်ထင်သောဉာဏ်
 မည်ဖို့။ အနိမိတ္တံ၊ ငါမထင်သောသဘောသည်ကား။ သုခံ၊ ချမ်း
 သာသောသဘောရှိဖို့၊ ကုတိ၊ ကျသို့။ ခေမတုပဋ္ဌာနေပညာ၊ ဘေး
 မရှိဟုထင်သောပညာသည်။ သန္တိပဒေညာဏံ၊ နိဗ္ဗာန်ထင်သော
 ဉာဏ်မည်ဖို့။

ပျက်သောသဘော- ဘေးရှိဟုသည်ကား၊ ယခုအကျိုး- ၅-ပါး၊
 သင်္ခါရတရားတို့ ဖြစ်သောသဘောကြောင့်၊ ယခုအကြောင်း- ၅-ပါး၊
 သင်္ခါရတရားတို့ ဖြစ်အား ထုတ်သောသဘော- ဆင်းရဲသောသဘော
 ရှိဖို့ဟု၊ မဂ္ဂါဇီက၊ ဂ္ဂုသောကာလ၊ ဉာဏ်အား ထင်အောင်ရှေးကာ
 လကပြုဖို့၊ ဂ္ဂုသောကာလခဏခဏ၊ အား ထုတ်သောသဘော
 သည်ကား၊ ဆင်းရဲသောသဘောရှိဖို့၊ ကျသို့၊ ဘေးရှိဖို့ဟုထင်
 သောပညာသည်၊ အာဒိနဝေညာဏံ မည်ဖို့။ မပျက်သော
 သဘော- ဘေး မရှိဟုသည်ကား၊ ယခုအကျိုး- ၅-ပါး၊ သင်္ခါရ
 တရားတို့ ဖြစ်သောသဘောကြောင့်၊ ယခုအကြောင်း- ၅-ပါး၊
 သင်္ခါရတရားတို့ ဖြစ်အား ထုတ်သောသဘော- ချမ်းသာသော
 သဘောရှိဖို့ဟု၊ မဂ္ဂါဇီက၊ ဂ္ဂုသောကာလ၊ ဉာဏ်အား ထင်အောင်
 ရှေးကာလကပြုဖို့၊ ဂ္ဂုသောကာလခဏခဏ၊ အား ထုတ်သော
 သဘောသည်ကား၊ ချမ်းသာသောသဘောရှိဖို့၊ ကျသို့၊ ဘေး
 မရှိဟုထင်သောပညာသည်၊ သန္တိပဒေညာဏံ မည်ဖို့။

အာယုဟနာ၊ နန္ဒိန္တိ ဘယတုပဋ္ဌာနေပညာ အာဒိနဝေညာဏံ။
 အနာယုဟနာ သုခန္တံ သန္တိပဒေညာဏံ။
 အာယုဟနာ၊ အား ထုတ်သောသဘောသည်ကား၊ နန္ဒိန္တိ၊ ဆင်း
 ရဲသောသဘောရှိဖို့၊ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေပညာ၊ ဘေး
 ရှိဖို့ဟုထင်သောပညာသည်။ အာဒိနဝေညာဏံ၊ အပြစ်ထင်သော
 ဉာဏ်မည်ဖို့။ အနာယုဟနာ၊ အား ထုတ်သောသဘောသည်
 ကား။ သုခံ၊ ချမ်းသာသောသဘောရှိဖို့၊ ကုတိ၊ ကျသို့။ ခေမတုပဋ္ဌာ
 နေပညာ၊ ဘေး မရှိဟုထင်သောပညာသည်၊ သန္တိပဒေညာဏံ၊ နိဗ္ဗာန်
 ထင်သောဉာဏ်မည်ဖို့။

ထင်သော ဉာဏ်မည်၏။

ပျက်သော သဘော-ဘေး ဤဟူသည်ကား၊ ယခုအကြောင်း
 ၅-ပါး၊ သင်္ခါရတရား တို့၏ ဖြစ်သော သဘောကြောင့်၊ နောင်အကျိုး
 ၅-ပါး၊ သင်္ခါရတရား တို့၏ ဘဝ-၂-ရပ်၊ စပိသော သဘော-ဆင်း
 သော သဘောရှိ၏ဟု၊ မဂ္ဂုဇီက၊ ဣသောကာလ၊ ဉာဏ်အား ထင်
 အောင်ရှေး ကာလကပြု ဣဂ္ဂုသောကာလ ခဏခဏ၊ ဘဝ-၂-ရပ်၊
 စပိသော သဘောသည်ကား၊ ဆင်းရဲသော သဘောရှိ၏။ ကျသို့
 သေး ဤ၏ဟု ထင်သော ပညာသည်၊ အာဒိနဝေဉာဏ် မည်၏။
 မပျက်သော သဘော-ဘေး မရှိဟူသည်ကား၊ ယခုအကြောင်း
 ၅-ပါး၊ သင်္ခါရတရား တို့၏၊ မဖြစ်သော သဘောကြောင့်၊ နောင်
 အကျိုး ၅-ပါး၊ သင်္ခါရတရား တို့၏ ဘဝ-၂-ရပ်၊ မစပိသော သ
 ဘော-ချမ်းသာသော သဘော ရှိ၏ဟု၊ မဂ္ဂုဇီက၊ ဣသောကာလ၊
 ဉာဏ်အား ထင်အောင်ရှေး ကာလကပြု ဣဂ္ဂုသောကာလ
 ခဏခဏ၊ ဘဝ-၂-ရပ်၊ မစပိသော သဘော သည်ကား၊ ချမ်း
 သာသော သဘောရှိ၏။ ကျသို့၊ ဘေး မရှိဟု ထင်သော ပညာ
 သည်၊ သန္တိပဒေဉာဏ် မည်၏။

ပဋိသန္တိဒုက္ခန္တိ ဘယတူပဋ္ဌာနေ ပညာ အာဒိနဝေဉာဏ်။
 အပ္ပဋိသန္တိ သုခန္တိ သန္တိ ပဒေဉာဏ်။

ပဋိသန္တိ၊ ဘဝ-၂-ရပ်၊ စပိသော သဘော သည်ကား။ ဒုက္ခံ၊
 ဆင်းရဲသော သဘောရှိ၏။ ကုတိ၊ ကျသို့။ ဘယတူပဋ္ဌာနေ ပညာ
 ဘေး ရှိ၏ဟု ထင်သော ပညာသည်။ အာဒိနဝေဉာဏ်၊ မဖြစ်ထင်
 သော ဉာဏ်မည်၏။ အပ္ပဋိသန္တိ၊ ဘဝ-၂-ရပ်၊ မစပိသော သဘော
 သည်ကား။ သုခံ၊ ချမ်းသာသော သဘောရှိ၏။ ကုတိ၊ ကျသို့။ ခေ
 မတူပဋ္ဌာနေ ပညာ၊ ဘေး မရှိဟု ထင်သော ပညာသည်။ သန္တိပဒေ
 ဉာဏ်၊ နိဗ္ဗာန်ထင်သော ဉာဏ်မည်၏။

ပျက်သော သဘော-ဘေး ဤဟူသည်ကား၊ ရှေးအကြောင်း
 ၅-ပါး၊ သင်္ခါရတရား တို့၏ ဖြစ်သော သဘောကြောင့်၊ ယခုအကျိုး
 ၅-ပါး၊ သင်္ခါရတရား တို့၏၊ လာသော သဘော-ဧကောက်သော
 သဘော-ဆင်းရဲ သော သဘောရှိ၏ဟု၊ မဂ္ဂုဇီက၊ ဣသောကာလ၊
 ဉာဏ်အား ထင်အောင်ရှေး ကာလကပြု ဣဂ္ဂုသောကာလ ခဏ
 ခဏ၊ လာသော သဘော-ဧကောက်သော သဘော သည်ကား၊ ဆင်းရဲ
 သော သဘောရှိ၏။ ကျသို့၊ ဘေး ရှိ၏ဟု ထင်သော ပညာသည်
 အာဒိနဝေဉာဏ် မည်၏။ မပျက်သော သဘော-ဘေး မရှိဟူ
 သည်ကား၊ ရှေးအကြောင်း-၅-ပါး၊ သင်္ခါရတရား တို့၏၊ မဖြစ်
 သော သဘောကြောင့်၊ ယခုအကျိုး-၅-ပါး၊ သင်္ခါရတရား တို့၏
 မလာသော သဘော-မဧကောက်သော သဘော-ချမ်းသာသော

ရှိ၏ဟု၊ မဂ္ဂါမီက၊ ဂ္ဂုသောကာလ၊ ဉာဏ်အား ထင်အောင်ရှေးကာလ
 ကပြဏ်၊ ဂ္ဂုသောကာလ၊ ခဏခဏ၊ မလာသောသဘော-မရောက်
 သောသဘောသည်ကား၊ ချမ်းသာသော သဘောရှိ၏၊ ကျသို့
 ဘေးမရှိဟုထင်သောပညာသည်၊ သန္တိပဒေဉာဏ်မည်၏။
 ဂတိဗ္ဗန္တိတယတုပဋ္ဌာနေပညာအာဒိနဝေဉာဏ်၊ အ
 ဂတိသုခန္တိသန္တိပဒေဉာဏ်။

ဂတိ၊ လာသောသဘော-ရောက်သောသဘောသည်ကား
 ခုက္ခံ၊ ဆင်းရဲသောသဘောရှိ၏၊ ကုတိ၊ ကျသို့၊ ဘယတုပဋ္ဌာနေ
 ပညာ၊ ဘေးရှိ၏ဟုထင်သောပညာသည်၊ အာဒိနဝေဉာဏ်၊
 အပြစ်ထင်သောဉာဏ်မည်၏။ အဂတိ၊ မလာသောသဘော-
 မရောက်သောသဘောသည်ကား၊ သုခံ၊ ချမ်းသာသောသဘော
 ရှိ၏။ ကုတိ၊ ကျသို့၊ ဝေမတုပဋ္ဌာနေပညာ၊ ဘေးမရှိဟုထင်
 သောပညာသည်၊ သန္တိပဒေဉာဏ်၊ နိဗ္ဗာန်ထင်သောဉာဏ်မည်၏။

ပျက်သောသဘော-ဘေးရှိဟုသည်ကား၊ ရှေးအကြောင်း
 ၅-ပါး၊ သင်္ခါရတရားတို့၏၊ ဖြစ်သောသဘောကြောင့်၊ ယခုအကျိုး
 ၅-ပါး၊ သင်္ခါရတရားတို့၏၊ အသစ်အသစ်ဖြစ်သောသဘော- ဆင်း
 ရဲသောသဘောရှိ၏ဟု၊ မဂ္ဂါမီက၊ ဂ္ဂုသောကာလ၊ ဉာဏ်အား
 ထင်အောင်ရှေးကာလကပြဏ်၊ ဂ္ဂုသောကာလ၊ ခဏခဏ၊ အသစ်
 အသစ်ဖြစ်သောသဘောသည်ကား၊ ဆင်းရဲသောသဘောရှိ၏။
 ကျသို့၊ ဘေးရှိ၏ဟုထင်သောပညာသည်၊ အာဒိနဝေဉာဏ်မည်၏။
 မပျက်သောသဘော-ဘေးမရှိဟုသည်ကား၊ ရှေးအကြောင်း

၅-ပါး၊ သင်္ခါရတရားတို့၏၊ ဖြစ်သောသဘောကြောင့်၊ ယခုအကျိုး
 ၅-ပါး၊ သင်္ခါရတရားတို့၏၊ အသစ်အသစ်ဖြစ်သောသဘော-
 ချမ်းသာသောသဘောရှိ၏ဟု၊ မဂ္ဂါမီက၊ ဂ္ဂုသောကာလ၊ ဉာဏ်
 အား ထင်အောင်ရှေးကာလကပြဏ်၊ ဂ္ဂုသောကာလ၊ ခဏခဏ၊
 အသစ်အသစ်ဖြစ်သောသဘောသည်ကား၊ ချမ်းသာသောသ
 ဘောရှိ၏။ ကျသို့၊ ဘေးမရှိဟုထင်သောပညာသည်၊ သန္တိပဒေ
 ဉာဏ်မည်၏။

နိဗ္ဗန္တိတယတုပဋ္ဌာနေပညာအာဒိနဝေဉာဏ်။ အ
 နိဗ္ဗန္တိသုခန္တိသန္တိပဒေဉာဏ်။
 နိဗ္ဗန္တိအသစ်အသစ်ဖြစ်သောသဘောသည်ကား၊ ခုက္ခံ၊ ဆင်း
 ရဲသောသဘောရှိ၏။ ကုတိ၊ ကျသို့၊ ဘယတုပဋ္ဌာနေပညာ၊ ဘေး
 ရှိ၏ဟုထင်သောပညာသည်။ အာဒိနဝေဉာဏ်၊ အပြစ်ထင်သော
 ဉာဏ်မည်၏။ အနိဗ္ဗန္တိ၊ အသစ်အသစ်ဖြစ်သောသဘော
 သည်ကား၊ သုခံ၊ ချမ်းသာသောသဘောရှိ၏။ ကုတိ၊ ကျသို့၊
 သုခန္တိပဋ္ဌာနေပညာ၊ ဘေးမရှိဟုထင်သောပညာသည်။ သန္တိပဒေ
 ဝေမတုပဋ္ဌာနေပညာ၊

ညာဏ်၊ နိဗ္ဗာန်ထင်သော ညာဏ် ခဉ်အိပ်

ဗျာဏ်သော သဘော-ဘေး၌ ဟူသည်ကား၊ ဂြောဟ်
၅-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သော သဘောကြောင့်၊ ယခုအကျိုး
၅-ပါး၊ သင်္ခါရတရားတို့၏ ကျသော သဘော-ဆင်းရဲသော
သဘောရှိ၏ဟူ၍၊ မဂ္ဂ၊ မိဂါ၊ ဂ္ဂ၊ သောကာလ၊ ညာဏ်ဘေးထင်
အောင်ရှေးကာလကပြု၍ ဂ္ဂ၊ သောကာလ ၁ ကာ ၁ ကာ၊ ကျသော
သဘောသည်ကား၊ ဆင်းရဲသော သဘောရှိ၏၊ ကျသို့၊ ဘေး
ရှိ၏ဟူ၍ ထင်သော ပညာသည်၊ အာဒိနဝညာဏ် ခဉ်အိပ်
သော သဘော-ဘေး၌ ဟူသည်ကား၊ ဂြောဟ် ၅-ပါး၊
သင်္ခါရတရားတို့၏ ဖြစ်သော သဘောကြောင့်၊ ယခုအကျိုး ၅-ပါး
သင်္ခါရတရားတို့၏ ကျသော သဘော-ချမ်းသာသော သဘော
ရှိ၏ဟူ၍၊ မဂ္ဂ၊ မိဂါ၊ ဂ္ဂ၊ သောကာလ၊ ညာဏ်ဘေးထင်အောင်
ရှေးကာလကပြု၍ ဂ္ဂ၊ သောကာလ ၁ ကာ ၁ ကာ၊ မကျသော
သဘောသည်ကား၊ ချမ်းသာသော သဘောရှိ၏၊ ကျသို့၊ ဘေး
မရှိဟူ၍ ထင်သော ပညာသည်၊ သန္တိပဒေညာဏ် ခဉ်အိပ်

ဥပပတ္တိ၊ နန္ဒိန္ဒိ ဘယတုပဋ္ဌာနေ ပညာအာဒိနဝညာဏ်၊
အနုပပတ္တိ သန္တိပဒေညာဏ်

ဥပပတ္တိ၊ ကျသော သဘောသည်ကား၊ နန္ဒိန္ဒိ၊ ဆင်းရဲသော
သဘောရှိ၏၊ ကုဝိ၊ ကျသို့၊ ဘယတုပဋ္ဌာနေ ပညာ၊ ဘေးရှိ၏
ဟူ၍ ထင်သော ပညာသည်၊ အာဒိနဝညာဏ်၊ အဖြစ်ထင်သော ညာဏ်
ခဉ်အိပ်၊ အနုပပတ္တိ၊ မကျသော သဘောသည်ကား၊ သုခံ၊ ချမ်းသာ
သော သဘောရှိ၏၊ ကုဝိ၊ ကျသို့၊ ခေမတုပဋ္ဌာနေ ပညာ၊ ဘေးမရှိ
ဟူ၍ ထင်သော ပညာသည်၊ သန္တိပဒေညာဏ်၊ နိဗ္ဗာန်ထင်သော
ညာဏ် ခဉ်အိပ်

ဗျာဏ်သော သဘော-ဘေး၌ ဟူသည်ကား၊ ယခုအကြောင်း
၅-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သော သဘောကြောင့်၊ နောင်
အကျိုး-၅-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သော သဘော-ဆင်းရဲ
သော သဘောရှိ၏ဟူ၍၊ မဂ္ဂ၊ မိဂါ၊ ဂ္ဂ၊ သောကာလ၊ ညာဏ်ဘေး
ထင်အောင်ရှေးကာလကပြု၍ ဂ္ဂ၊ သောကာလ ၁ ကာ ၁ ကာ၊
ဖြစ်သော သဘောသည်ကား၊ ဆင်းရဲသော သဘောရှိ၏၊ ကျသို့၊
ဘေးရှိ၏ဟူ၍ ထင်သော ပညာသည်၊ အာဒိနဝညာဏ် ခဉ်အိပ်
မဗျာဏ်သော သဘော-ဘေး၌ ဟူသည်ကား၊ ယခုအကြောင်း
၅-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သော သဘောကြောင့်၊ နောင်
အကျိုး-၅-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သော သဘော-ချမ်းသာ
သော သဘောရှိ၏ဟူ၍၊ မဂ္ဂ၊ မိဂါ၊ ဂ္ဂ၊ သောကာလ၊ ညာဏ်ဘေးထင်
အောင်ရှေးကာလကပြု၍ ဂ္ဂ၊ သောကာလ ၁ ကာ ၁ ကာ၊ မဖြစ်သော

200

✓

သဘောသညာကား၊ ချမ်းသာသောသဘောရှိ ဇာတ်၊ ကျသို့၊ ဘေး၊ မရှိပေ
 ထင်သောပညာသညာ၊ သန္တိပဒေညာဏ်မည်၏။
 ဇာတ်၊ ဇာတ်၊ ကျသို့။ ဘယတုပဋ္ဌာနေပညာအာဒိနဝေညာဏ်။ အံ့၊ ဇာတ်

သဘောရှိ ဇာတ်။ ကျသို့။ ဘယတုပဋ္ဌာနေပညာ၊ ဘေး၊ မရှိပေ
 ထင်သောပညာသညာ။ အာဒိနဝေညာဏ်။ အပြစ်ထင်သောညာဏ်
 မည်၏။ အံ့၊ ဇာတ်။ မဖြစ်သောသဘောသညာကား။ သူခံ၊ ချမ်း
 သာသောသဘောရှိ ဇာတ်။ ကျသို့။ ခေမတုပဋ္ဌာနေပညာ၊
 ဘေး၊ မရှိပေ ထင်သောပညာသညာ။ သန္တိပဒေညာဏ်။ နိဗ္ဗာန်ထင်
 သောညာဏ်မည်၏။

ပျက်သောသဘော-ဘေးရှိဟူသညာကား၊ အကြောင်း ၁၀ ချိုး၊
 အကျိုး- ၁၀- ပါး၊ သင်္ခါရတရား တို့၏ဖြစ်သောသဘောကြောင့်၊
 အကြောင်း- ၁၀- ချိုး၊ အကျိုး- ၁၀- ပါး၊ သင်္ခါရတရား တို့၏အစို့သော
 သဘော- ဆင်းရဲသောသဘောရှိ ဇာတ်၊ မဂ္ဂုဇီက၊ ဂ္ဂုဇီက၊ ဂ္ဂုဇီက၊
 ညာဏ်အား ထင်အောင်ရှေး ကာလကပြု၍ ဂ္ဂုဇီက၊ ဂ္ဂုဇီက၊ ဂ္ဂုဇီက
 ခဏ၊ အစို့သောသဘောသညာကား၊ ဆင်းရဲသောသဘောရှိ ဇာတ်၊ ကျ
 သို့၊ ဘေးရှိ ဇာတ်၊ ထင်သောပညာသညာအာဒိနဝေညာဏ်မည်၏။
 မပျက်သောသဘော-ဘေးမရှိဟူသညာကား၊ အကြောင်း ၁၀ ချိုး၊
 အကျိုး- ၁၀- ပါး၊ သင်္ခါရတရား တို့၏ မဖြစ်သောသဘောကြောင့်၊
 အကြောင်း- ၁၀- ချိုး၊ အကျိုး- ၁၀- ပါး၊ သင်္ခါရတရား တို့၏မအစို့
 သောသဘော- ချမ်းသာသောသဘောရှိ ဇာတ်၊ မဂ္ဂုဇီက၊ ဂ္ဂုဇီက၊
 ဂ္ဂုဇီက၊ ညာဏ်အား ထင်အောင်ရှေး ကာလကပြု၍ ဂ္ဂုဇီက၊ ဂ္ဂုဇီက၊
 ဂ္ဂုဇီက၊ ခဏ၊ မအစို့သောသဘောသညာကား၊ ချမ်းသာသောသဘော
 ရှိ ဇာတ်။ ကျသို့၊ ဘေးမရှိပေ ထင်သောပညာသညာ၊ သန္တိပဒေ
 ညာဏ်မည်၏။

ဇာတ်၊ ဇာတ်၊ ကျသို့။ ဘယတုပဋ္ဌာနေပညာအာဒိနဝေညာဏ်။
 အံ့၊ ဇာတ်။ သန္တိပဒေညာဏ်။
 ဇာတ်၊ အစို့သောသဘောသညာကား၊ သူခံ၊ ဆင်းရဲသောသဘော
 ရှိ ဇာတ်။ ကျသို့။ ဘယတုပဋ္ဌာနေပညာ၊ ဘေးရှိ ဇာတ်၊ ထင်
 သောပညာသညာ။ အာဒိနဝေညာဏ်။ အပြစ်ထင်သောညာဏ်မည်၏။
 အံ့၊ ဇာတ်။ မအစို့သောသဘောသညာကား။ သူခံ၊ ချမ်းသာသော
 သဘောရှိ ဇာတ်။ ကျသို့။ ခေမတုပဋ္ဌာနေပညာ၊ ဘေးမရှိပေ
 ထင်သောပညာသညာ။ သန္တိပဒေညာဏ်။ နိဗ္ဗာန်ထင်သောညာဏ်
 မည်၏။
 ပျက်သောသဘော-ဘေးရှိဟူသညာကား၊ အကြောင်း ၁၀ ချိုး၊

အကျိုး ၁၀ ပါး၊ သင်္ခါရတရားတို့ဖြင့်ဖြစ်သော သဘောကြောင့်၊
 အကြောင်း ၁၀ မျိုး၊ အကျိုး ၁၀ ပါး၊ သင်္ခါရတရားတို့ဖြင့်ဖြစ်သော သဘောကြောင့်၊
 သဘော-ဆင်းရဲသော သဘောရှိ ဖြစ်ဟူ၍ မရှုမီက၊ ရှုသော ကာလ၊
 ဉာဏ်အား ထင်အောင်ရှေးကာလက ဖြစ်၍ ရှုသော ကာလ ၁ က
 ၁ က၊ သေသော သဘော သည်ကား၊ ဆင်းရဲသော သဘောရှိ ဖြစ်၍ ကျွန်
 သို့၊ ဘေးရှိ ဖြစ်ဟူ ထင်သော ပညာ သည်၊ အာဒိနဝေညာ က်မည် ဖြစ်
 မပျက်သော သဘော ဘေး မရှိ ဟူ သည်ကား။ အကြောင်း ၁၀ မျိုး၊
 အကျိုး ၁၀ ပါး၊ သင်္ခါရတရားတို့ဖြင့် ဖြစ်သော သဘောကြောင့်၊
 အကြောင်း ၁၀ မျိုး၊ အကျိုး ၁၀ ပါး၊ သင်္ခါရတရားတို့ဖြင့် ဖြစ်သော
 သဘော-ချမ်းသာသော သဘောရှိ ဖြစ်ဟူ၍ မရှုမီက၊ ရှုသော
 ကာလ၊ ဉာဏ်အား ထင်အောင်ရှေးကာလက ဖြစ်၍ ရှုသော
 ကာလ ၁ က ၁ က၊ မသေသော သဘော သည်ကား၊ ချမ်းသာ
 သော သဘောရှိ ဖြစ်၍ ကျွန်သို့၊ ဘေး မရှိ ဟူ ထင်သော ပညာ သည်
 သန္တိ ပဒေညာ က်မည် ဖြစ်။

မရုဏ်ဒုက္ခန္တိ ဘယ တု ပဋ္ဌာနေ ပညာ အာဒိနဝေညာ က်။ အမတံ
 သုခန္တိ သန္တိ ပဒေညာ က်။

မရုဏ်၊ သေသော သဘော သည်ကား။ ဒုက္ခန္တိ၊ ဆင်းရဲသော
 သဘောရှိ ဖြစ်၍ ကုတိ၊ ကျွန်သို့။ ဘယ တု ပဋ္ဌာနေ ပညာ၊ ဘေးရှိ ဖြစ်
 ဟူ ထင်သော ပညာ သည်။ အာဒိနဝေညာ က်၊ အဖြစ် ထင်သော
 ဉာဏ် မည် ဖြစ်။ အမတံ၊ မသေသော သဘော သည်ကား။ သုခံ၊
 ချမ်းသာသော သဘောရှိ ဖြစ်၍ ကုတိ၊ ကျွန်သို့။ ခေမတု ပဋ္ဌာနေ ပညာ
 ဘေး မရှိ ဟူ ထင်သော ပညာ သည်။ သန္တိ ပဒေညာ က်၊ နိဗ္ဗာန်ထင်
 သော ဉာဏ် မည် ဖြစ်။

ပျက်သော သဘော-ဘေးရှိ ဟူ သည်ကား၊ အကြောင်း ၁၀ မျိုး၊
 အကျိုး ၁၀ ပါး၊ သင်္ခါရတရားတို့ဖြင့် ဖြစ်သော သဘောကြောင့်၊
 ဒုက္ခန္တိနှင့် တွေ့ကြိမ်သော သူ ဖြစ်၍ ခိုးရိမ်သော သဘော-ဆင်းရဲသော
 သဘောရှိ ဖြစ်ဟူ၍ မရှုမီက၊ ရှုသော ကာလ၊ ဉာဏ်အား ထင်အောင်
 ရှေးကာလက ဖြစ်၍ ရှုသော ကာလ ၁ က ၁ က၊ ခိုးရိမ်သော သဘော
 သည်ကား၊ ဆင်းရဲသော သဘောရှိ ဖြစ်၍ ကျွန်သို့၊ ဘေးရှိ ဖြစ်ဟူ
 ထင်သော ပညာ သည်၊ အာဒိနဝေညာ က် မည် ဖြစ်။ မပျက်သော
 သဘော-ဘေး မရှိ ဟူ သည်ကား၊ အကြောင်း ၁၀ မျိုး၊ အကျိုး
 ၁၀ ပါး၊ သင်္ခါရတရားတို့ဖြင့် ဖြစ်သော သဘောကြောင့်၊ ဒုက္ခ
 နှင့် တွေ့ကြိမ်သော သူ ဖြစ်၍ မခိုးရိမ်သော သဘော-ချမ်းသာ
 သော သဘောရှိ ဖြစ်ဟူ၍ မရှုမီက၊ ရှုသော ကာလ၊ ဉာဏ်အား ထင်
 အောင်ရှေးကာလက ဖြစ်၍ ရှုသော ကာလ ၁ က ၁ က၊ မခိုးရိမ်
 သော သဘော သည်ကား၊ ချမ်းသာသော သဘောရှိ ဖြစ်၍ ကျွန်သို့

ဘေးမရှိဟု ထင်သော ပညာသည်၊ သန္တိပဒေညာဏ်မည်၏။
 သောကောဒုက္ခန္တိ ဘယတုပဋ္ဌာနေပညာဒါနဝေညာဏံ။
 ဒာသောကော သုခန္တိ သန္တိပဒေညာဏံ။
 သောကော၊ စိုးရိမ်သော သဘောသည်ကား။ ဒုက္ခံ၊ ဆင်းရဲ
 သော သဘောရှိ၏။ ကုတိ၊ ကျသိ။ ဘယတုပဋ္ဌာနေပညာ၊ ဘေးရှိ
 ၍ ပုထုထင်သော ပညာသည်။ ဒါနဝေညာဏံ၊ အဖြစ်ထင်သော
 ညာဏ်မည်၏။ ဒာသောကော၊ မစိုးရိမ်သော သဘောသည်ကား။
 သုခံ၊ ချမ်းသာသော သဘောရှိ၏။ ကုတိ၊ ကျသိ။ ခေမတုပဋ္ဌာနေပညာ၊
 ဘေးမရှိဟု ထင်သော ပညာသည်။ သန္တိပဒေညာဏံ၊ နိဗ္ဗာန်ထင်
 သော ညာဏ်မည်၏။


ပျက်သော သဘော-ဘေးရှိဟု သည်ကား၊ အကြောင်း-၁၀-မျိုး၊
 အကျိုး-၁၀-ပါး၊ သင်္ခါရတရားတို့ ၍၊ ဖြစ်သော သဘောကြောင့်၊ ဒုက္ခ
 နှင့်တွေ့ကြိမ်သော သူ၏၊ ငိုကြွေးသော သဘော-ဆင်းရဲသော သဘော
 ရှိ၏ဟု၊ မဂ္ဂမီက၊ ဂ္ဂုသော ကာလ၊ ညာဏ်ဒါနံ- ထင်အောင်ရှေးကာ
 လကပြု၍၊ ဂ္ဂုသော ကာလ ခဏခဏ၊ ငိုကြွေးသော သဘော
 သည်ကား၊ ဆင်းရဲသော သဘောရှိ၏။ ကျသိ၊ ဘေးရှိ ၍ ပုထုထင်
 သော ပညာသည်၊ ဒါနဝေညာဏ်မည်၏။
 မပျက်သော သဘော-
 ဘေးမရှိဟု သည်ကား၊ အကြောင်း-၁၀-မျိုး၊ အကျိုး-၁၀-ပါး၊ သင်္ခါရ
 တရားတို့ ၍၊ မဖြစ်သော သဘောကြောင့်၊ ဒုက္ခနှင့်တွေ့ကြိမ်သော
 သူ၏၊ မငိုမကြွေးသော သဘော- ချမ်းသာသော သဘောရှိ ၍ဟု၊
 မဂ္ဂမီက၊ ဂ္ဂုသော ကာလ၊ ညာဏ်ဒါနံ- ထင်အောင်ရှေးကာလက
 ပြု၍၊ ဂ္ဂုသော ကာလ ခဏခဏ၊ မငိုမကြွေးသော သဘောသည်
 ကား၊ ချမ်းသာသော သဘောရှိ၏။ ကျသိ၊ ဘေးမရှိဟု ထင်သော
 ပညာသည်၊ သန္တိပဒေညာဏ်မည်၏။

ပရိဒေဝေါဒုက္ခန္တိ ဘယတုပဋ္ဌာနေပညာ ဒါနဝေညာဏံ၊
 အပရိဒေဝေါ သုခန္တိ သန္တိပဒေညာဏံ။
 ပရိဒေဝေါ၊ ငိုကြွေးသော သဘော သည်ကား။ ဒုက္ခံ၊ ဆင်း
 ရဲသော သဘောရှိ၏။ ကုတိ၊ ကျသိ။ ဘယတုပဋ္ဌာနေပညာ၊ ဘေးရှိ
 ၍ ပုထုထင်သော ပညာသည်။ ဒါနဝေညာဏံ၊ အဖြစ်ထင်သော
 ညာဏ်မည်၏။ အပရိဒေဝေါ၊ မငိုမကြွေးသော သဘောသည်
 ကား။ သုခံ၊ ချမ်းသာသော သဘောရှိ၏။ ကုတိ၊ ကျသိ။ ခေမတု
 ပဋ္ဌာနေပညာ၊ ဘေးမရှိဟု ထင်သော ပညာသည်။ သန္တိပဒေ
 ညာဏံ၊ နိဗ္ဗာန်ထင်သော ညာဏ်မည်၏။
 ပျက်သော သဘော-ဘေးရှိဟု သည်ကား၊ အကြောင်း-၁၀-မျိုး၊
 အကျိုး-၁၀-ပါး၊ သင်္ခါရတရားတို့ ၍၊ ဖြစ်သော သဘောကြောင့်၊
 ဒုက္ခနှင့်တွေ့ကြိမ်သော သူ၏၊ ပုလောဇ်ပင်ပန်းသော သဘော-

ဆင်းရဲသောသဘောရှိ၏ဟု မရှုမိက၊ ရှုသောကာလ၊ ဉာဏ်အားထင်
 အောင်ရှေးကာလကပြု၍ ရှုသောကာလခဏခဏ၊ မပုလောင်ပင်
 ပန်းသောသဘောသည့်ကား၊ ဆင်းရဲသောသဘောရှိ၏။ ကျသို့၊
 ဘေးရှိ၏ဟု ထင်သောပညာသည့်အာဒိနဝေညာဏ်မည်၏။ မပျက်
 သောသဘော-ဘေး မရှိဟု သည့်ကား၊ အကြောင်း-၁၀ မျိုး၊ အကျိုး-
 ၁၀ မျိုး၊ သင်္ခါရတရားတို့၏ မဖြစ်သောသဘောကြောင့်၊ ဒုက္ခနှင့်
 တွေ့ကြိမ်သောသူ၏ မပုလောင်မပင်ပန်းသောသဘော-ချမ်း
 သာသောသဘောရှိ၏ဟု၊ မရှုမိက၊ ရှုသောကာလ၊ ဉာဏ်အားထင်
 အောင်ရှေးကာလကပြု၍ ရှုသောကာလခဏခဏ၊ မပုလောင်
 မပင်ပန်းသောသဘောသည့်ကား၊ ချမ်းသာသောသဘောရှိ၏။
 ကျသို့၊ ဘေး မရှိဟု ထင်သောပညာသည့် သန္တိပဒေညာဏ်မည်၏။

ဥပါယာသော ဒုက္ခန္တိဘယ တုပဋ္ဌာနေပညာ အာဒိနဝေညာဏ်၊
 အနုပါယာသော သန္တိပဒေညာဏ်။

ဥပါယာသော၊ မပုလောင်ပင်ပန်းသောသဘောသည့်ကား။
 ဒုက္ခ၊ ဆင်းရဲသောသဘောရှိ၏။ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေ
 ပညာ၊ ဘေးရှိ၏ဟု ထင်သောပညာသည့်အာဒိနဝေညာဏ်၊ အပြစ်
 ထင်သောညာဏ်မည်၏။ အနုပါယာသော၊ မပုလောင်မပင်ပန်း
 သောသဘောသည့်ကား။ သုခံ၊ ချမ်းသာသောသဘောရှိ၏။ ကုတိ၊
 ကျသို့။ ခေမတုပဋ္ဌာနေပညာ၊ ဘေး မရှိဟု ထင်သောပညာသည့်
 သန္တိပဒေညာဏ်၊ နိဗ္ဗာန်ထင်သောညာဏ်မည်၏။



ပျက်သောသဘော-ဘေးရှိဟု သည့်ကား၊ ရှေးအကြောင်း
 ၅-ပါး၊ သင်္ခါရတရားတို့၏ မဖြစ်သောသဘောကြောင့်၊ ယခုအကျိုး
 ၅-ပါး၊ သင်္ခါရတရားတို့၏ မဖြစ်သောသဘော-သုံးသပ်အပ်သော
 သဘောရှိ၏ဟု၊ မရှုမိက၊ ရှုသောကာလ၊ ဉာဏ်အားထင်အောင်
 ရှေးကာလကပြု၍ ရှုသောကာလခဏခဏ၊ မဖြစ်သောသဘောသည့်
 ကား၊ သုံးသပ်အပ်သောသဘောရှိ၏။ ကျသို့၊ ဘေးရှိ၏ဟု ထင်သော
 ပညာသည့်အာဒိနဝေညာဏ်မည်၏။ မပျက်သောသဘော-ဘေး
 မရှိဟု သည့်ကား၊ ရှေးအကြောင်း-၅-ပါး၊ သင်္ခါရတရားတို့၏
 မဖြစ်သောသဘောကြောင့်၊ ယခုအကျိုး-၅-ပါး၊ သင်္ခါရတရားတို့
 ၏ မဖြစ်သောသဘော-သုံးသပ်အပ်သောသဘော မရှိဟု၊ မရှုမိက၊
 ရှုသောကာလ၊ ဉာဏ်အားထင်အောင်ရှေးကာလကပြု၍ ရှုသော
 ကာလခဏခဏ၊ မဖြစ်သောသဘောသည့်ကား၊ သုံးသပ်အပ်သော
 သဘောမရှိ။ ကျသို့၊ ဘေး မရှိဟု ထင်သောပညာသည့် သန္တိပဒေ
 ညာဏ်မည်၏။

ဥပ္ပါဒေါသာမိသန္တိဘယတုပဋ္ဌာနေပညာ အာဒိနဝေညာဏ်။

အနုပွါဒေါနိကုမိသန္တိသန္တိပဒေဉာဏံ။ ။

ဥပွါဒေါ၊ ဖြစ်သောသဘောသည်ကား။ သာမိသံ၊ သုံးသပ်အပ်
သောသဘောရှိ၏။ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေပညာ၊ ဘေးရှိ၏။
ဟုထင်သောပညာသည်။ အာဒိနဝေဉာဏံ၊ အပြစ်ထင်သောဉာဏ်
မည်၏။ အနုပွါဒေါ၊ မဖြစ်သောသဘောသည်ကား။ နိကုမိသံ၊ သုံး
သပ်အပ်သောသဘောမရှိ။ ကုတိ၊ ကျသို့။ ခေမတုပဋ္ဌာနေပညာ၊
ဘေးမရှိဟုထင်သောပညာသည်။ သန္တိပဒေဉာဏံ၊ နိဗ္ဗာန်ထင်သော
ဉာဏ်မည်၏။ ။

ဗျက်သောသဘော- ဘေးရှိဟူသည်ကား၊ ဂြေ၊ အကြောင်း
၅-ပါး၊ သင်္ခါရတရားတို့၏ဖြစ်သောသဘောကြောင့်၊ ယခုအကျိုး
၅-ပါး၊ သင်္ခါရတရားတို့၏ဘဝအလျဉ်-ဘဝင်အစဉ်၊ မပြတ်သော
သဘော- သုံးသပ်အပ်သောသဘောရှိ၏။ ဟု၊ မဂ္ဂ၊ မိက၊ ဂ္ဂ၊ သော
ကာလ၊ ဉာဏ်အား ထင်အောင်ဂြေ၊ ကာလကပြု၍ ဂ္ဂ၊ သောကာ
လခကာခကာ၊ ဘဝအလျဉ်-ဘဝင်အစဉ်၊ မပြတ်သောသဘောသည်
ကား၊ သုံးသပ်အပ်သောသဘောရှိ၏။ ကျသို့၊ ဘေးရှိ၏ဟုထင်
သောပညာသည်၊ အာဒိနဝေဉာဏ်မည်၏။ ။ မဗျက်သောသဘော-
ဘေးမရှိဟူသည်ကား၊ ဂြေ၊ အကြောင်း- ၅-ပါး၊ သင်္ခါရတရားတို့
၏၊ မဖြစ်သောသဘောကြောင့်၊ ယခုအကျိုး- ၅-ပါး၊ သင်္ခါရတရား
တို့၏၊ ဘဝအလျဉ်-ဘဝင်အစဉ်၊ ပြတ်သောသဘော- သုံးသပ်
အပ်သောသဘောမရှိဟု၊ မဂ္ဂ၊ မိက၊ ဂ္ဂ၊ သောကာလ၊ ဉာဏ်အား
ထင်အောင်ဂြေ၊ ကာလကပြု၍ ဂ္ဂ၊ သောကာလခကာခကာ၊ ဘဝအလျဉ်-
ဘဝင်အစဉ်၊ ပြတ်သောသဘောသည်ကား၊ သုံးသပ်အပ်သော
သဘောမရှိ။ ကျသို့၊ ဘေးမရှိဟုထင်သောပညာသည်၊ သန္တိ
ပဒေဉာဏ်မည်၏။ ။

ပဝတ္တံသာမိသန္တိဘယတုပဋ္ဌာနေပညာအာဒိနဝေဉာဏံ။
အပ္ပဝတ္တံနိကုမိသန္တိသန္တိပဒေဉာဏံ။ ။

ပဝတ္တံ၊ အစဉ်မပြတ်သောသဘောသည်ကား။ သာမိသံ၊ သုံး
သပ်အပ်သောသဘောရှိ၏။ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေပညာ၊
ဘေးရှိ၏။ ဟုထင်သောပညာသည်။ အာဒိနဝေဉာဏံ၊ အပြစ်ထင်
သောဉာဏ်မည်၏။ အပ္ပဝတ္တံ၊ အစဉ်မပြတ်သောသဘောသည်
ကား။ နိကုမိသံ၊ သုံးသပ်အပ်သောသဘောမရှိ။ ကုတိ၊ ကျသို့။
ခေမတုပဋ္ဌာနေပညာ၊ ဘေးမရှိဟုထင်သောပညာသည်။ သန္တိ
ပဒေဉာဏံ၊ နိဗ္ဗာန်ထင်သောဉာဏ်မည်၏။ ။

ဗျက်သောသဘော- ဘေးရှိဟူသည်ကား၊ ဂြေ၊ အကြောင်း
၅-ပါး၊ ဟေတုဖလသင်္ခါရတရား။ ယခုအကြောင်း- ၅-ပါး၊ ဖလဟေ
တုသင်္ခါရတရား။ ယခုအကြောင်း- ၅-ပါး၊ ဟေတုဖလသင်္ခါရတရား

တို့ဖြင့်ဖြစ်သောသဘောကြောင့်၊ ယခုအကျိုး ၅ ပါး၊ ဖောတုဖလသဘိရုတကူး၊ ယခုအကျိုး ၅ ပါး၊ ဖလဖောတုသဘိရုတကူး၊ အကျိုး ၅ ပါး၊ ဖောတုဖလသဘိရုတကူး၊ တို့ဖြင့် ကိုယ်ဖြူ ချစ်ဖြူ စိတ်ဖြူ- အပြုအပြင်- အစီအရင်၊ ငါထင်သောသဘော- သုံးသပ် အပ်သောသဘော ဂြို ဇို၊ ဟု၊ မဂ္ဂုမိက၊ ဂ္ဂုသောကာလ၊ ညာဏ်အားထင် အောင်ရှေးကာလကပြု၍၊ ဂ္ဂုသောကာလခဏခဏ၊ ကိုယ်ဖြူ- ချစ်ဖြူ စိတ်ဖြူအပြုအပြင်- အစီအရင်၊ ငါထင်သောသဘောသည်ကား၊ သုံး သပ်အပ်သောသဘော ဂြို ဇို၊ ကျသို့၊ ဘေးဂြို ဇို၊ ဟုထင်သော ပညာ သည်၊ အာဒိနဝေညာဏ်မည်၏။ မဗျဏ်သောသဘော- ဘေးမဂ္ဂိ ဟုသည်ကား၊ ရှေးအကြောင်း ၅-ပါး၊ ဖောတုဖလသဘိရုတကူး၊ ယခုအကြောင်း ၅-ပါး၊ ဖလဖောတုသဘိရုတကူး၊ ယခုအကျိုး ၅-ပါး၊ ဖောတုဖလသဘိရုတကူး၊ တို့ဖြင့်၊ မဖြစ်သောသဘောကြောင့်၊ ယခုအကျိုး ၅-ပါး၊ ဖောတုဖလသဘိရုတကူး၊ ယခုအကျိုး ၅-ပါး၊ ဖလဖောတုသဘိရုတကူး။ နောင်အကျိုး ၅-ပါး၊ ဖောတုဖလသဘိရု တကူး၊ တို့ဖြင့်၊ ကိုယ်ဖြူ- ချစ်ဖြူ- စိတ်ဖြူ- အပြုအပြင်- အစီအရင်၊ ငါ မထင်သောသဘော- သုံးသပ်အပ်သောသဘော မဂ္ဂိ ဟု၊ မဂ္ဂုမိက၊ ဂ္ဂု သောကာလ၊ ညာဏ်အားထင်အောင်ရှေးကာလကပြု၍၊ ဂ္ဂုသော ကာလခဏခဏ၊ ကိုယ်ဖြူ- ချစ်ဖြူ- စိတ်ဖြူ- အပြုအပြင်- အစီအရင်၊ ငါမထင်သောသဘောသည်ကား၊ သုံးသပ်အပ်သောသဘော မဂ္ဂိ၊ ကျသို့၊ ဘေး မဂ္ဂိ ဟုထင်သော ပညာသည်၊ သန္တိပဒေညာဏ်မည်၏။

နိမိတ္တံ သာမိသန္တိ၊ ဘယတုပဋ္ဌာနေ ပညာ အာဒိနဝေညာဏ်၊ အနိ မိတ္တံ နိရုမိသန္တိ၊ သန္တိပဒေညာဏ်။

နိမိတ္တံ၊ ငါထင်သောသဘောသည်ကား။ သာမိသံ၊ သုံးသပ်အပ် သောသဘော ဂြို ဇို။ ကုတိ၊ ကျသို့၊ ဘယတုပဋ္ဌာနေ ပညာ၊ ဘေးဂြို ဇို၊ ဟု ထင်သော ပညာသည်။ အာဒိနဝေညာဏ်။ အပြုစေထင်သောညာဏ်မည်၏။ အနိမိတ္တံ၊ ငါမထင်သောသဘောသည်ကား။ နိရုမိသံ၊ သုံးသပ်အပ် သောသဘော မဂ္ဂိ။ ကုတိ၊ ကျသို့၊ ခေမတုပဋ္ဌာနေ ပညာ၊ ဘေးမဂ္ဂိ ဟု ထင်သော ပညာ သည်။ သန္တိပဒေညာဏ်၊ နိဗ္ဗာန်ထင်သောညာဏ် မည်၏။

ပျက်သောသဘော- ဘေးဂြို ဇို ဟုသည်ကား၊ ယခုအကျိုး ၅-ပါး၊ သဘိရုတကူး၊ တို့ဖြင့်ဖြစ်သောသဘောကြောင့်၊ ယခုအကြောင်း ၅-ပါး၊ သဘိရုတကူး၊ တို့ဖြင့်၊ အားထုတ်သောသဘော- သုံးသပ်အပ် သောသဘော ဂြို ဇို၊ ဟု၊ မဂ္ဂုမိက၊ ဂ္ဂုသောကာလ၊ ညာဏ်အားထင် အောင်ရှေးကာလကပြု၍၊ ဂ္ဂုသောကာလခဏခဏ၊ အားထုတ် သောသဘောသည်ကား၊ သုံးသပ်အပ်သောသဘော ဂြို ဇို၊ ကျ သို့၊ ဘေးဂြို ဇို၊ ဟုထင်သော ပညာသည်၊ အာဒိနဝေညာဏ်မည်၏။

မပျက်သောသဘော-ဘေးမရှိဟူသည်ကား၊ ယခုအကျိုး-၅-ပါး
 သင်္ခါရတရားတို့၏ မဖြစ်သောသဘောကြောင့်၊ ယခုအကြောင်း
 ၅-ပါးသင်္ခါရတရားတို့၏ အားမထူတ်သောသဘော-သုံးသပ်အပ်
 သောသဘောမရှိဟူ၊ မဂ္ဂါမီက၊ ဂ္ဂုသော ကာလ၊ ဉာဏ်အားထင်အောင်
 ရှေးကာလကပြုဖွဲ့၍သော ကာလခဏခဏ၊ အားမထူတ်သော
 သဘောသည်ကား၊ သုံးသပ်အပ်သောသဘော မရှိ၊ ကျသို့၊ ဘေး
 မရှိဟူထင်သော ပညာသည်သန္တိပဒေဉာဏ်မည်၏။

အာယုဟနာသာမိသန္တိဘယတုပဋ္ဌာနေပညာအာဒိနဝေညာဏံ၊
 အနာယုဟနာနိဂ္ဂမိသန္တိသန္တိပဒေဉာဏံ။

အာယုဟနာ၊ အားထူတ်သောသဘောသည်ကား၊ သာမိသံ၊
 သုံးသပ်အပ်သောသဘောရှိ၏။ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေ
 ပညာ၊ ဘေးရှိ၏ဟူထင်သော ပညာသည်အာဒိနဝေညာဏံ၊ အ
 ဖြစ်ထင်သော ဉာဏ်မည်၏။ အနာယုဟနာ၊ အားမထူတ်သော
 သဘောသည်ကား၊ နိဂ္ဂမိသံ၊ သုံးသပ်အပ်သောသဘောမရှိ
 ကုတိ၊ ကျသို့။ စေမတုပဋ္ဌာနေပညာ၊ ဘေးမရှိဟူထင်သော ပညာ
 သည်။ သန္တိပဒေဉာဏံ၊ နိဗ္ဗာန်ထင်သော ဉာဏ်မည်၏။

ပျက်သောသဘော-ဘေးမရှိဟူသည်ကား၊ ယခုအကြောင်း
 ၅-ပါး၊ သင်္ခါရတရားတို့၏ မဖြစ်သောသဘောကြောင့်၊ နောင်အကျိုး
 ၅-ပါး၊ သင်္ခါရတရားတို့၏ ၁၀၂-ရပ်၊ စပ်သောသဘော-သုံးသပ်
 အပ်သောသဘောရှိ၏ဟူ၊ မဂ္ဂါမီက၊ ဂ္ဂုသော ကာလ၊ ဉာဏ်အား
 ထင်အောင်ရှေး ကာလကပြုဖွဲ့၍သော ကာလခဏခဏ၊ ၁၀၂-ရပ်၊
 စပ်သောသဘောသည်ကား၊ သုံးသပ်အပ်သောသဘောရှိ၏။ ကျသို့၊
 ဘေးရှိ၏ဟူထင်သော ပညာသည်အာဒိနဝေညာဏ်မည်၏။

မပျက်သောသဘော-ဘေးမရှိဟူသည်ကား၊ ယခုအကြောင်း
 ၅-ပါး၊ သင်္ခါရတရားတို့၏ မဖြစ်သောသဘောကြောင့်၊ နောင်
 အကျိုး-၅-ပါး၊ သင်္ခါရတရားတို့၏ ၁၀၂-ရပ်၊ စပ်သော
 သဘော-သုံးသပ်အပ်သောသဘော မရှိဟူ၊ မဂ္ဂါမီက၊ ဂ္ဂုသော
 ကာလ၊ ဉာဏ်အား ထင်အောင်ရှေး ကာလကပြုဖွဲ့၍ သော
 ကာလခဏခဏ၊ ၁၀၂-ရပ်၊ စပ်သောသဘောသည်ကား၊
 သုံးသပ်အပ်သောသဘောမရှိ၊ ကျသို့၊ ဘေးမရှိဟူထင်သော
 ပညာသည်သန္တိပဒေဉာဏ်မည်၏။

အပ္ပဋ္ဌိသန္တိဂ္ဂမိသန္တိဘယတုပဋ္ဌာနေပညာအာဒိနဝေညာဏံ၊
 အပ္ပဋ္ဌိသန္တိဂ္ဂမိသန္တိသန္တိပဒေဉာဏံ။

သုံးသပ်အပ်သောသဘောရှိ၏၊ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေပညာ၊
 ဘေးမရှိဟူထင်သော ပညာသည်အာဒိနဝေညာဏံ၊ အဖြစ်ထင်

သောညာဏ်မည်၏။ အပ္ပဋိသန္နိ၊ ဘဝ၂ ရုပ်၊ မေဓပသော သဘော သဘာ
ကား။ နိဂ္ဂါမိသံ၊ သုံးသပိအာပသော သဘော မဂ္ဂိ၊ ကုတိ၊ ကျသိ၊ မေ
မတုံပဋ္ဌာနေပညာ၊ ဘေး မဂ္ဂိဟုထင်သော ပညာသည်၊ သန္တိပဒေ
ညာဏ်၊ နိဗ္ဗာန်ထင်သော ညာဏ်မည်၏။

ပျက်သော သဘော-ဘေး ဂ္ဂိဟု သည်ကား၊ ရှေးအကြောင်း
၅-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သော သဘော ကြောင့်၊ ယခုအကျိုး
၅-ပါး၊ သင်္ခါရတရားတို့၏ လာသော သဘော-ရောက်သော သဘော-
သုံးသပိအာပသော သဘော ဂ္ဂိ၏ဟု၊ မဂ္ဂုမီက၊ ဂ္ဂုသော ကာလ၊ ညာဏ်
အား ထင်အောင်ရှေး ကာလ က ဖြုဏ်၊ ဂ္ဂုသော ကာလ ခဏ ခဏ၊ လာသော
သဘော-ရောက်သော သဘော သည်ကား၊ သုံးသပိအာပသော သဘော
ဂ္ဂိ၏။ ကျသိ၊ ဘေး ဂ္ဂိ၏ဟု ထင်သော ပညာသည်၊ အာဒိနဝေညာဏ်
မည်၏။ မပျက်သော သဘော-ဘေး မဂ္ဂိဟု သည်ကား၊ ရှေးအ
ကြောင်း-၅-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သော သဘော ကြောင့်၊
ယခုအကျိုး-၅-ပါး၊ သင်္ခါရတရားတို့၏ လာသော သဘော-မ
ရောက်သော သဘော- သုံးသပိအာပသော သဘော မဂ္ဂိဟု၊ မဂ္ဂုမီ
က၊ ဂ္ဂုသော ကာလ၊ ညာဏ်အား ထင်အောင်ရှေး ကာလ က ဖြုဏ်၊
ဂ္ဂုသော ကာလ၊ ခဏ ခဏ၊ မလာသော သဘော-မရောက်သော
သဘော သည်ကား၊ သုံးသပိအာပသော သဘော မဂ္ဂိ၊ ကျသိ၊ ဘေး
မဂ္ဂိဟု ထင်သော ပညာသည်၊ သန္တိပဒေညာဏ် မည်၏။

ဂတိသာမိသန္တိ ဘယတု ပဋ္ဌာနေ ပညာ အာဒိနဝေညာဏ်၊
အဂတိ နိဂ္ဂါမိသန္တိ သန္တိ ပဒေညာဏ်။

ဂတိ၊ လာသော သဘော-ရောက်သော သဘော သည်ကား၊
သာမိသံ၊ သုံးသပိအာပသော သဘော ဂ္ဂိ၏။ ကုတိ၊ ကျသိ၊ ဘယတု
ပဋ္ဌာနေ ပညာ၊ ဘေး ဂ္ဂိ၏ဟု ထင်သော ပညာသည်။ အာဒိနဝေညာ
ဏ်၊ အဖြစ်ထင်သော ညာဏ်မည်၏။ အဂတိ၊ မလာသော သဘော-
မရောက်သော သဘော သည်ကား။ နိဂ္ဂါမိသံ၊ သုံးသပိအာပသော
သဘော မဂ္ဂိ။ ကုတိ၊ ကျသိ။ မေမတု ပဋ္ဌာနေ ပညာ၊ ဘေး မဂ္ဂိဟု ထင်
သော ပညာသည်။ သန္တိပဒေညာဏ်၊ နိဗ္ဗာန်ထင်သော ညာဏ်မည်၏။

ပျက်သော သဘော-ဘေး ဂ္ဂိဟု သည်ကား၊ ရှေးအကြောင်း
၅-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သော သဘော ကြောင့်၊ ယခုအကျိုး
၅-ပါး၊ သင်္ခါရတရားတို့၏ အသစ်အသစ်ဖြစ်သော သဘော-သုံး
သပိအာပသော သဘော ဂ္ဂိ၏ဟု၊ မဂ္ဂုမီက၊ ဂ္ဂုသော ကာလ၊ ညာဏ်
အား ထင်အောင်ရှေး ကာလ က ဖြုဏ်၊ ဂ္ဂုသော ကာလ ခဏ ခဏ၊
အသစ်အသစ်ဖြစ်သော သဘော သည်ကား၊ သုံးသပိအာပသော
သဘော ဂ္ဂိ၏။ ကျသိ၊ ဘေး ဂ္ဂိ၏ဟု ထင်သော ပညာ သည်၊ အာဒိနဝ
ညာဏ် မည်၏။ မပျက်သော သဘော-ဘေး မဂ္ဂိဟု သည်ကား၊

ရှေးအကြောင်း ၅-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သောသဘောကြောင့်၊ ယခုအကျိုး ၅-ပါး၊ သင်္ခါရတရားတို့၏ အသစ်အသစ် ဖြစ်သောသဘော-သုံး သပ်အပ်သောသဘော မရှိဟု၊ မဂ္ဂဇီကာ၊ ဂြုသောကာလ၊ ဉာဏ်အား ထင်အောင်ရှေးကာလ ဖြစ်၍ ဂြုသော သုံး သပ်အပ်သောသဘော မရှိ၊ ကျသို့၊ ဘေးမရှိဟု ထင်သော ပညာသည်၊ သန္တိပဒေဉာဏ် မည်၏။

နိဗ္ဗတ္တိသာမိသန္တိဘယတုပဋ္ဌာနေပညာအာဒိနဝေဉာဏံ။
 အနိဗ္ဗတ္တိနိဂ္ဂမိသန္တိသန္တိပဒေဉာဏံ။

နိဗ္ဗတ္တိ၊ အသစ်အသစ်ဖြစ်သောသဘောသည်ကား။ သာမိသံ၊ သုံး သပ်အပ်သောသဘောရှိ၏။ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေပညာ၊ ဘေးရှိ၏ဟု ထင်သော ပညာသည်၊ အာဒိနဝေဉာဏံ၊ အဖြစ်ထင်သော ဉာဏ်မည်၏။ အနိဗ္ဗတ္တိ၊ အသစ်အသစ် ဖြစ်သော သဘောသည် ကား။ နိဂ္ဂမိသံ၊ သုံး သပ်အပ်သောသဘောမရှိ။ ကုတိ၊ ကျသို့။ ခေမတုပဋ္ဌာနေပညာ၊ ဘေး မရှိဟု ထင်သော ပညာသည်။ သန္တိပဒေဉာဏံ၊ နိဗ္ဗာန်ထင်သော ဉာဏ် မည်၏။

ဗျက်သောသဘော-ဘေးရှိဟုသည်ကား၊ ရှေးအကြောင်း ၅-ပါး၊ သင်္ခါရတရား တို့၏ ဖြစ်သောသဘောကြောင့်၊ ယခုအကျိုး ၅-ပါး၊ သင်္ခါရတရား တို့၏ ကျသောသဘော-သုံး သပ်အပ်သော သဘောရှိ၏ဟု၊ မဂ္ဂဇီကာ၊ ဂြုသောကာလ၊ ဉာဏ်အား ထင်အောင် ရှေးကာလက ဖြစ်၍ ဂြုသောကာလခဏခဏ၊ ကျသောသဘော သည်ကား၊ သုံး သပ်အပ်သောသဘောရှိ၏။ ကျသို့၊ ဘေးရှိ၏ ဟု ထင်သော ပညာသည်၊ အာဒိနဝေဉာဏ် မည်၏။ မဗျက်သော သဘော-ဘေး မရှိဟု သည်ကား၊ ရှေးအကြောင်း ၅-ပါး၊ သင်္ခါရ တရားတို့၏ ဖြစ်သောသဘောကြောင့်၊ ယခုအကျိုး ၅-ပါး၊ သင်္ခါရတရား တို့၏ မကျသောသဘော-သုံး သပ်အပ်သော သဘော မရှိဟု၊ မဂ္ဂဇီကာ၊ ဂြုသောကာလ၊ ဉာဏ်အား ထင်အောင် ရှေးကာလက ဖြစ်၍ ဂြုသောကာလခဏခဏ၊ မကျသော သဘောသည်ကား၊ သုံး သပ်အပ်သော သဘော မရှိ။ ကျသို့၊ ဘေး မရှိဟု ထင်သော ပညာသည်၊ သန္တိပဒေဉာဏ် မည်၏။

ဥပပတ္တိသာမိသန္တိဘယတုပဋ္ဌာနေပညာအာဒိနဝေဉာဏံ။
 အနုပပတ္တိနိဂ္ဂမိသန္တိသန္တိပဒေဉာဏံ။

ဥပပတ္တိ၊ ကျသောသဘောသည်ကား။ သာမိသံ၊ သုံး သပ် အပ်သောသဘောရှိ၏။ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေပညာ၊ ဘေး ရှိ၏ဟု ထင်သော ပညာ သည်။ အာဒိနဝေဉာဏံ၊ အဖြစ်ထင်သော ဉာဏ် မည်၏။ အနုပပတ္တိ၊ မကျသော သဘောသည်ကား။

နိဂါမိသံ၊ သုံး သပိအာပိသော သဘော မေဂ္ဂိ။ ကုတိ၊ ကျသို့။ ခေမ
တုပဋ္ဌာနေပညာ၊ ဘေး မေဂ္ဂိဟုထင်သောပညာသည်။ သန္တိပဒေ
ညာဏံ၊ နိဗ္ဗာန်ထင်သောညာဏ်မည်၏။ ။

ပျက်သောသဘော-ဘေး ဂ္ဂိဟူသည်ကား၊ ယခုအကြောင်း
၅-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သော သဘော ကြောင့်၊ နောင်အကျိုး
၅-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သော သဘော-သုံး သပိအာပိသော သ
ဘော ဂ္ဂိ ဖြစ်ဟု၊ မဂ္ဂုမီက၊ ဂ္ဂုသော ကာလ၊ ညာဏ်အား ထင်အောင်ရှေး
ကာလကပြု၍ ဂ္ဂုသော ကာလ ခဏခဏ၊ ဖြစ်သော သဘော သည်
ကား၊ သုံး သပိအာပိသော သဘော ဂ္ဂိ၏။ ကျသို့၊ ဘေး ဂ္ဂိ ဖြစ်ဟုထင်သော
ပညာသည်၊ အာဒိနဝ ညာဏ်မည်၏။ ။ မပျက်သောသဘော-ဘေး
မေဂ္ဂိဟူသည်ကား၊ ယခုအကြောင်း-၅-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်
သော သဘော ကြောင့်၊ နောင်အကျိုး-၅-ပါး၊ သင်္ခါရတရား
တို့၏ ဖြစ်သော သဘော-သုံး သပိအာပိသော သဘော မေဂ္ဂိဟု
မဂ္ဂုမီက၊ ဂ္ဂုသော ကာလ၊ ညာဏ်အား ထင်အောင်ရှေး ကာလက
ပြု၍ ဂ္ဂုသော ကာလ ခဏခဏ၊ မဖြစ်သော သဘော သည်ကား၊
သုံး သပိအာပိသော သဘော မေဂ္ဂိ။ ကျသို့၊ ဘေး မေဂ္ဂိဟုထင်သော
ပညာသည်၊ သန္တိပဒေ ညာဏ် မည်၏။ ။

ဇောတိသာမိသန္တိ ဘယတုပဋ္ဌာနေပညာအာဒိနဝေညာဏံ။
အဇောတိနိဂါမိသန္တိ သန္တိပဒေညာဏံ။ ။

ဇောတိ၊ ဖြစ်သော သဘော သည်ကား။ သာမိသံ၊ သုံး သပိအာပိ
သော သဘော ဂ္ဂိ၏။ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေပညာ၊ ဘေး
ဂ္ဂိ ဖြစ်ဟုထင်သောပညာသည်။ အာဒိနဝေညာဏံ၊ အပြစ်ထင်
သောညာဏ်မည်၏။ အဇောတိ၊ မဖြစ်သော သဘော သည်ကား။
နိဂါမိသံ၊ သုံး သပိအာပိသော သဘော မေဂ္ဂိ။ ကုတိ၊ ကျသို့။ ခေမ
တုပဋ္ဌာနေပညာ၊ ဘေး မေဂ္ဂိဟုထင်သောပညာသည်။ သန္တိပဒေ
ညာဏံ၊ နိဗ္ဗာန်ထင်သောညာဏ်မည်၏။ ။

ပျက်သောသဘော-ဘေး ဂ္ဂိဟူသည်ကား၊ အကြောင်း-၁၀-မျိုး
အကျိုး-၁၀-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သော သဘော ကြောင့်။ အ
ကြောင်း-၁၀-မျိုး၊ အကျိုး-၁၀-ပါး၊ သင်္ခါရတရားတို့၏ အိုသော သ
ဘော-သုံး သပိအာပိသော သဘော ဂ္ဂိ ဖြစ်ဟု၊ မဂ္ဂုမီက၊ ဂ္ဂုသော ကာလ၊
ညာဏ်အား ထင်အောင်ရှေး ကာလကပြု၍ ဂ္ဂုသော ကာလ ခဏ
ခဏ၊ အိုသော သဘော သည်ကား၊ သုံး သပိအာပိသော သဘော ဂ္ဂိ၏။
ကျသို့၊ ဘေး ဂ္ဂိ ဖြစ်ဟုထင်သောပညာသည်၊ အာဒိနဝ ညာဏ်မည်၏။
မပျက်သောသဘော-ဘေး မေဂ္ဂိဟူသည်ကား၊ အကြောင်း-၁၀-မျိုး၊
အကျိုး-၁၀-ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သော သဘော ကြောင့်၊
အကြောင်း-၁၀-မျိုး၊ အကျိုး-၁၀-ပါး၊ သင်္ခါရတရားတို့၏ မအိုသော

သဘော-သုံးသပ်အပ်သောသဘော မရှိဟု၊ မရှုမိက၊ ဂြုသော ကာလ၊
 ဉာဏ်အား ထင်အောင်ရှေး ကာလကဖြုတ်၊ ဂြုသော ကာလ၊ ခဏခဏ၊
 မအိုသောသဘောသည်ကား၊ သုံးသပ်အပ်သောသဘော မရှိ။ ကျသို့၊
 ဇရာသမိသန္တိဘယတူပဋ္ဌာနေ ပညာအာဒိနဝေဉာဏံ။ အဇရာ
 နိဂုဓိသန္တိသန္တိပဒေဉာဏံ။

ဇရာမအိုသောသဘောသည်ကား။ သာမိသံ၊ သုံးသပ်အပ်
 သောသဘောရှိ၏။ ကုတိ၊ ကျသို့။ ဘယတူပဋ္ဌာနေပညာ၊ ဘေး
 ဉာဏ်မည်၏။ အဇရာ၊ မအိုသောသဘောသည်ကား။ နိဂုဓိသံ၊
 သုံးသပ်အပ်သောသဘော မရှိ။ ကုတိ၊ ကျသို့။ ခေမတူပဋ္ဌာနေ
 ပညာ၊ ဘေး မရှိဟု ထင်သောပညာသည်။ သန္တိပဒေဉာဏံ၊ နိဗ္ဗာန်
 ထင်သောဉာဏ်မည်၏။

ပျက်သောသဘော- ဘေးရှိဟူသည်ကား၊ အကြောင်း-၁၀-မျိုး၊
 အကျိုး-၁၀- ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သောသဘောကြောင့်၊ အ
 ကြောင်း-၁၀- မျိုး၊ အကျိုး-၁၀- ပါး၊ သင်္ခါရတရားတို့၏ နာသော
 သဘော- သုံးသပ်အပ်သောသဘော ရှိ၏ဟု၊ မရှုမိက၊ ဂြုသော
 ကာလ၊ ဉာဏ်အား ထင်အောင်ရှေး ကာလကဖြုတ်၊ ဂြုသော ကာလ
 ခဏခဏ၊ နာသောသဘောသည်ကား၊ သုံးသပ်အပ်သောသဘောရှိ
 ၏။ ကျသို့၊ ဘေးရှိ၏ဟု ထင်သောပညာသည်အာဒိနဝေဉာဏ်မည်
 ၏။ ။ မပျက်သောသဘော- ဘေးမရှိဟူသည်ကား၊ အကြောင်း
 ၁၀- မျိုး၊ အကျိုး-၁၀- ပါး၊ သင်္ခါရတရားတို့၏ မဖြစ်သောသဘော
 ကြောင့်၊ အကြောင်း-၁၀- မျိုး၊ အကျိုး-၁၀- ပါး၊ သင်္ခါရတရားတို့
 ၏၊ မနာသောသဘော- သုံးသပ်အပ်သောသဘော မရှိဟု၊ မရှုမိ
 က၊ ဂြုသော ကာလ၊ ဉာဏ်အား ထင်အောင်ရှေး ကာလကဖြုတ်
 ဂြုသော ကာလခဏခဏ၊ မနာသောသဘောသည်ကား၊ သုံးသပ်
 အပ်သောသဘော မရှိ။ ကျသို့၊ ဘေး မရှိဟု ထင်သောပညာသည်
 သန္တိပဒေဉာဏ်မည်၏။ ။

ဗျာဓိသမိသန္တိဘယတူပဋ္ဌာနေပညာအာဒိနဝေဉာဏံ။
 အဗျာဓိနိဂုဓိသန္တိသန္တိပဒေဉာဏံ။
 ဗျာဓိနာသောသဘောသည်ကား။ သာမိသံ၊ သုံးသပ်အပ်
 သောသဘောရှိ၏။ ကုတိ၊ ကျသို့။ ဘယတူပဋ္ဌာနေပညာ၊ ဘေး
 ရှိ၏ဟု ထင်သောပညာသည်။ အာဒိနဝေဉာဏံ၊ အပြစ်ထင်
 သောဉာဏ်မည်၏။ အဗျာဓိ၊ မနာသောသဘောသည်ကား။ နိ
 ဂုဓိသံ။ သုံးသပ်အပ်သောသဘော မရှိ။ ကုတိ၊ ကျသို့။ ခေမတူ
 ပဋ္ဌာနေပညာ၊ ဘေး မရှိဟု ထင်သောပညာသည်။ သန္တိပဒေဉာဏံ။

နိဗ္ဗာန်ထင်သောညာဏ်မည်၏။

ပျက်သောသဘော-ဘေး-ရှိဟူသည့်ကား၊ အကြောင်း-၁၀-မျိုး၊
အကျိုး-၁၀-ပါး၊ သင်္ခါရတရားတို့၏ဖြစ်သောသဘောကြောင့်၊
အကြောင်း-၁၀-မျိုး၊ အကျိုး-၁၀-ပါး၊ သင်္ခါရတရားတို့၏သေသော
သဘော-သုံးသပ်အပ်သောသဘောရှိ၏ဟု၊ မဂ္ဂုမီက၊ ဂ္ဂုသော-
ကာလ၊ ညာဏ်အား ထင်အောင်ရှေးကာလကပြု၍ ဂ္ဂုသောကာ
လ၁က၁က၊ သေသောသဘောသည့်ကား၊ သုံးသပ်အပ်သောသ
ဘောရှိ၏။ ကျသို့၊ ဘေး-ရှိ၏ဟုထင်သောပညာသည့်အား ဒီနဝေညာဏ်
မည်၏။ မပျက်သောသဘော-ဘေး-မရှိဟူသည့်ကား၊ အကြောင်း-
၁၀-မျိုး၊ အကျိုး-၁၀-ပါး၊ သင်္ခါရတရားတို့၏ဖြစ်သောသဘော
ကြောင့်၊ အကြောင်း-၁၀-မျိုး၊ အကျိုး-၁၀-ပါး၊ သင်္ခါရတရားတို့
၏သေသောသဘော၊ သုံးသပ်အပ်သောသဘော မရှိဟု၊ မဂ္ဂု
မီက၊ ဂ္ဂုသောကာလ၊ ညာဏ်အား ထင်အောင်ရှေးကာလကပြု
၍ ဂ္ဂုသောကာလ၁က၁က၊ သေသောသဘောသည့်ကား၊
သုံးသပ်အပ်သောသဘော မရှိ။ ကျသို့၊ ဘေး-မရှိဟုထင်သောပညာ
သည့်သန္တိပဒေညာဏ်မည်၏။

မဂ္ဂုကံသာမိသန္တိ ဘယတုပဋ္ဌာနေပညာ အာဒိနဝေညာဏ်၊
အမတံနိဂ္ဂါမိသန္တိ သန္တိပဒေညာဏ်။

မဂ္ဂုကံ၊ သေသောသဘောသည့်ကား။ သာမိသံ၊ သုံးသပ်အပ်
သောသဘောရှိ၏။ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေပညာ၊ ဘေးရှိ၏
ဟုထင်သောပညာသည့်။ အာဒိနဝေညာဏ်၊ အပြစ်ထင်သောညာဏ်
မည်၏။ အမတံ၊ မသေသောသဘောသည့်ကား။ နိဂ္ဂါမိသံ၊ သုံးသပ်
အပ်သောသဘော မရှိ။ ကုတိ၊ ကျသို့။ ခေမတုပဋ္ဌာနေပညာ၊ ဘေးမ
ရှိဟုထင်သောပညာသည့်။ သန္တိပဒေညာဏ်၊ နိဗ္ဗာန်ထင်သောညာဏ်
မည်၏။

ပျက်သောသဘော-ဘေး-ရှိဟူသည့်ကား၊ အကြောင်း-၁၀-မျိုး၊
အကျိုး-၁၀-ပါး၊ သင်္ခါရတရားတို့၏ဖြစ်သောသဘောကြောင့်၊ ဒုက္ခ
နှင့်တွေ့ကြိမ်သောသူ၏စိုးရိမ်သောသဘော-သုံးသပ်အပ်သော
သဘောရှိ၏ဟု၊ မဂ္ဂုမီက၊ ဂ္ဂုသောကာလ၊ ညာဏ်အား ထင်အောင်
ရှေးကာလကပြု၍ ဂ္ဂုသောကာလ၁က၁က၊ စိုးရိမ်သောသဘော
သည့်ကား၊ သုံးသပ်အပ်သောသဘောရှိ၏။ ကျသို့၊ ဘေးရှိ၏ဟု
ထင်သောပညာသည့်၊ အာဒိနဝေညာဏ်မည်၏။ မပျက်သော
သဘော-ဘေး-မရှိဟူသည့်ကား၊ အကြောင်း-၁၀-မျိုး၊ အကျိုး-
၁၀-ပါး၊ သင်္ခါရတရားတို့၏ဖြစ်သောသဘောကြောင့်၊ ဒုက္ခနှင့်
တွေ့ကြိမ်သောသူ၏စိုးရိမ်သောသဘော-သုံးသပ်အပ်သော
သဘော မရှိဟု၊ မဂ္ဂုမီက၊ ဂ္ဂုသောကာလ၊ ညာဏ်အား ထင်အောင်

ရှေးကာလကပြု၍ ဤသောကာလခဏခဏ၊ မစိုးရိမ်သော သဘောသညာကား၊ သုံးသပ်အပ်သော သဘောမရှိ။ ကျသို့၊ ဘေးမရှိဟု ထင်သော ပညာသညာ၊ သန္တိပဒေဉာဏ်မည်၏။

သောကော၊ သာမိသန္တိ၊ ဘယတုပဋ္ဌာနေပညာ၊ အာဒိနဝေဉာဏ်။
ဒသောကောနိဂ္ဂ၊ မိသန္တိ၊ သန္တိပဒေဉာဏ်။

သောကော၊ စိုးရိမ်သော သဘောသညာကား။ သာမိသံ၊ သုံးသပ်အပ်သော သဘောရှိ၏။ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေပညာ၊ ဘေး

ရှိ၏ဟု ထင်သော ပညာသညာ။ အာဒိနဝေဉာဏ်၊ အပြစ်ထင်သော ဉာဏ်မည်၏။ ဒသောကော၊ မစိုးရိမ်သော သဘောသညာကား။

နိဂ္ဂ၊ မိသံ၊ သုံးသပ်အပ်သော သဘောမရှိ။ ကုတိ၊ ကျသို့။ ခေမတုပဋ္ဌာနေပညာ၊ ဘေးမရှိဟု ထင်သော ပညာသညာ။ သန္တိပဒေဉာဏ်၊ နိဗ္ဗာန်ထင်သော ဉာဏ်မည်၏။

ဗျကံသောသဘော-ဘေးရှိဟု သညာကား၊ ဒကြောင်း-၁၀။ မျိုး၊
မကျိုး-၁၀။ ပါး၊ သင်္ခါရတရားတို့၏ ဖြစ်သော သဘောကြောင့်၊

ဒုက္ခနှင့်တွေ့ကြိမ်သော သူ၏၊ ငိုကြွေးသော သဘော-သုံးသပ်အပ်သော သဘောရှိ၏ဟု၊ မဂ္ဂ၊ မိက၊ ဤသောကာလ၊ ဉာဏ်အားထင်

အောင်ရှေးကာလကပြု၍ ဤသောကာလခဏခဏ၊ ငိုကြွေးသော သဘောသညာကား၊ သုံးသပ်အပ်သော သဘောရှိ၏။ ကျသို့၊ ဘေး

ရှိ၏ဟု ထင်သော ပညာသညာ၊ အာဒိနဝေဉာဏ်မည်၏။ မဗျကံသော သဘော-ဘေး မရှိဟု သညာကား၊ ဒကြောင်း-၁၀။ မျိုး၊ အ

ကျိုး-၁၀။ ပါး၊ သင်္ခါရတရားတို့၏၊ မဖြစ်သော သဘောကြောင့်၊ ဒုက္ခနှင့်တွေ့ကြိမ်သော သူ၏၊ မငိုမကြွေးသော သဘော-သုံးသပ်

အပ်သော သဘော မရှိဟု၊ မဂ္ဂ၊ မိက၊ ဤသောကာလ၊ ဉာဏ်အား ထင်အောင်ရှေးကာလကပြု၍ ဤသောကာလခဏခဏ၊ မငိုမ

ကြွေးသော သဘောသညာကား၊ သုံးသပ်အပ်သော သဘောမရှိ။ ကျသို့၊ ဘေး မရှိဟု ထင်သော ပညာသညာ၊ သန္တိပဒေဉာဏ်

မည်၏။ ပရိဒေဝေါ၊ သာမိသန္တိ၊ ဘယတုပဋ္ဌာနေပညာ၊ အာဒိနဝေဉာဏ်။ အပရိဒေဝေါ၊ ငိုကြွေးသော သဘောသညာကား။ သာမိသံ၊


သုံးသပ်အပ်သော သဘောရှိ၏။ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေပညာ၊ ဘေးရှိ၏ဟု ထင်သော ပညာသညာ။ အာဒိနဝေဉာဏ်၊ အပြစ်ထင်သော ဉာဏ်မည်၏။ အပရိဒေဝေါ၊ မငိုမကြွေးသော

သဘောသညာကား။ နိဂ္ဂ၊ မိသံ၊ သုံးသပ်အပ်သော သဘောမရှိ။ ကုတိ၊ ကျသို့။ ခေမတုပဋ္ဌာနေပညာ၊ ဘေးမရှိဟု ထင်သော ပညာသညာ။ သန္တိပဒေဉာဏ်၊ နိဗ္ဗာန်ထင်သော ဉာဏ်မည်၏။

ပျက်သောသဘော-ဘေး ဂြိုဟ် သည်ကား၊ အကြောင်း-၁၀ မျိုး
 အကျိုး-၁၀ ပါး၊ သင်္ခါရတရားတို့ ဖြစ်သောသဘော ကြောင့်၊ နက္ခ
 နှင့်တွေ့ကြိမ်သောသူ၏၊ မူလောင်ပင်ပန်း သောသဘော-သုံးသပ်
 အပ်သောသဘော ဂြိုဟ် ဖြစ်ဟု၊ မဂ္ဂုမီက၊ ဂ္ဂုသော ကာလ၊ ဉာဏ်အား
 ထင်အောင်ရှေး ကာလ ကပြု၍၊ ဂ္ဂုသော ကာလ ခဏခဏ၊ မူလောင်
 ပင်ပန်းသောသဘော သည်ကား၊ သုံးသပ်အပ်သောသဘော ဂြိုဟ်
 ကျသို့၊ ဘေး ဂြိုဟ် ဖြစ်ဟု ထင်သော ပညာ သည်၊ အာဒိနဝဉာဏ်မည်
 မပျက်သောသဘော-ဘေး မဂြိုဟ် သည်ကား၊ အ ကြောင်း-၁၀ မျိုး
 အကျိုး-၁၀ ပါး၊ သင်္ခါရတရားတို့ ဖြစ်၊ မဖြစ်သောသဘော ကြောင့်၊
 နက္ခ နှင့်တွေ့ကြိမ်သောသူ၏၊ မူလောင်ပင်ပန်း သောသဘော-
 သုံးသပ်အပ်သောသဘော မဂြိုဟ်၊ မဂ္ဂုမီက၊ ဂ္ဂုသော ကာလ၊ ဉာဏ်
 အား ထင်အောင်ရှေး ကာလ ကပြု၍၊ ဂ္ဂုသော ကာလ ခဏခဏ၊ မူ
 လောင် မပင်ပန်း သောသဘော သည်ကား၊ သုံး သပ်အပ်သော
 သဘော မဂြိုဟ် ကျသို့၊ ဘေး မဂြိုဟ် ထင်သော ပညာ သည်၊ သန္တိပဒ
 ဉာဏ်မည် ဖြစ်။

ဥပါယာသော သာမိသန္တိ၊ ဘယ တုပဋ္ဌာနေ ပညာ အာဒိနဝဉာ
 ဏံ။ အနုပါယာသော နိဂ္ဂါမိသန္တိ၊ သန္တိပဒေဉာဏံ။

ဥပါယာသော၊ မူလောင်ပင်ပန်း သော သဘော သည်ကား၊ သာ
 မိသံ၊ သုံး သပ်အပ်သောသဘော ဂြိုဟ်။ ကုတိ၊ ကျသို့။ ဘယ တုပဋ္ဌာ
 နေ ပညာ၊ ဘေး ဂြိုဟ် ဖြစ်ဟု ထင်သော ပညာ သည်။ အာဒိနဝဉာဏံ၊ အဖြစ်
 ထင်သော ဉာဏ်မည် ဖြစ်။ အနုပါယာ သော၊ မ မူလောင် မပင်ပန်း သော
 သဘော သည်ကား၊ နိဂ္ဂါမိသံ၊ သုံး သပ်အပ်သော သဘော မဂြိုဟ်။ ကုတိ၊
 ကျသို့။ ခေမ တုပဋ္ဌာနေ ပညာ၊ ဘေး မဂြိုဟ် ထင်သော ပညာ သည်။
 သန္တိပဒေဉာဏံ၊ နိဗ္ဗာန်ထင်သော ဉာဏ်မည် ဖြစ်။



ပျက်သောသဘော-ဘေး ဂြိုဟ် သည်ကား၊ ရှေးအကြောင်း
 ၅-ပါး၊ သင်္ခါရတရားတို့ ဖြစ်၊ ဖြစ်သောသဘော ကြောင့်၊ ယခုအကျိုး
 ၅-ပါး၊ သင်္ခါရတရားတို့ ဖြစ်၊ ဖြစ်သောသဘော- သင်္ခါရဟု၊ မဂ္ဂုမီ
 က၊ ဂ္ဂုသော ကာလ၊ ဉာဏ်အား ထင်အောင်ရှေး ကာလ ကပြု၍၊ ဂ္ဂု
 သော ကာလ ခဏခဏ၊ ဖြစ်သော သဘော သည်ကား၊ သင်္ခါရ
 ကျသို့၊ ဘေး ဂြိုဟ် ဖြစ်ဟု ထင်သော ပညာ သည်၊ အာဒိနဝဉာဏ်မည်
 ဖြစ်။ မပျက်သောသဘော-ဘေး မဂြိုဟ် သည်ကား၊ ရှေးအကြောင်း
 ၅-ပါး၊ သင်္ခါရတရားတို့ ဖြစ်၊ မဖြစ်သောသဘော ကြောင့်၊ ယခုအကျိုး
 ၅-ပါး၊ သင်္ခါရတရားတို့ ဖြစ်၊ မဖြစ်သောသဘော- နိဗ္ဗာန်ဟု၊ မဂ္ဂုမီ
 က၊ ဂ္ဂုသော ကာလ၊ ဉာဏ်အား ထင်အောင်ရှေး ကာလ ကပြု၍၊ ဂ္ဂုသော
 ကာလ ခဏခဏ၊ မဖြစ်သော သဘော သည်ကား၊ နိဗ္ဗာန်။ ကျသို့။

ဘေး မရှိဟု ထင်သော ပညာသည် သန္တိ ပဒေသာ ကံ မည်၏။
 ဥပ္ပါဒေါ သင်္ခါရာ တိ ဘယ တု ပဋ္ဌာနေ ပညာ အာဒိ န ဝေညာ ကံ။
 အနုပ္ပါဒေါ နိဗ္ဗာန် နိ သန္တိ ပဒေသာ ကံ။
 ဥပ္ပါဒေါ ဖြစ်သော သဘော သည် ကား။ သင်္ခါရာ၊ သင်္ခါရ တို့ တည်း။
 ကုတိ၊ ကျသိ။ ဘယ တု ပဋ္ဌာနေ ပညာ၊ ဘေး ရှိ ဖြစ်ဟု ထင်သော ပညာ သည်
 အာဒိ န ဝေညာ ကံ။ အပြစ် ထင်သော ဉာဏ် မည်၏။ အနုပ္ပါဒေါ ဖြစ်သော
 သဘော သည် ကား။ နိဗ္ဗာန်၊ နိဗ္ဗာန် တည်း။ ကုတိ၊ ကျသိ။ ခေမ တု ပဋ္ဌာ
 နေ ပညာ၊ ဘေး မရှိ ဟု ထင်သော ပညာ သည် သန္တိ ပဒေသာ ကံ။ နိဗ္ဗာန်
 ထင်သော ဉာဏ် မည်၏။

ဗျက်သော သဘော-ဘေး ရှိ ဟု သည် ကား။ ရှေး အကြောင်း ၅-ပါး
 သင်္ခါရ တရား တို့၏ ဖြစ်သော သဘော ကြောင့် ယခု အကျိုး ၅-ပါး
 သင်္ခါရ တရား တို့၏ ဘဝ အလျဉ် ဘဝင် အစဉ် မပြတ်သော သဘော
 သင်္ခါရ ဟု မရှု မိက၊ ရှု သော ကာလ၊ ဉာဏ် အား ထင်အောင် ရှေး ကာ
 လက ဖြစ်၍ ရှု သော ကာလ ခဏ ခဏ၊ ဘဝ အလျဉ် ဘဝင် အစဉ် မပြတ်
 သော သဘော သည် ကား။ သင်္ခါရ။ ကျသိ။ ဘေး ရှိ ဖြစ်ဟု ထင်သော ပညာ
 သည် အာဒိ န ဝေညာ ကံ မည်၏။ ဗျက်သော သဘော-ဘေး မရှိ
 ဟု သည် ကား။ ရှေး အကြောင်း ၅-ပါး။ သင်္ခါရ တရား တို့၏ ဖြစ်
 သော သဘော ကြောင့် ယခု အကျိုး ၅-ပါး။ သင်္ခါရ တရား တို့၏
 ဘဝ အလျဉ် ဘဝင် အစဉ် မပြတ်သော သဘော-နိဗ္ဗာန် ဟု မရှု မိက၊ ရှု
 သော ကာလ၊ ဉာဏ် အား ထင်အောင် ရှေး ကာလက ဖြစ်၍ ရှု သော
 ကာလ ခဏ ခဏ၊ ဘဝ အလျဉ် ဘဝင် အစဉ် မပြတ်သော သဘော သည်
 ကား။ နိဗ္ဗာန်။ ကျသိ။ ဘေး မရှိ ဟု ထင်သော ပညာ သည် သန္တိ ပဒ
 သာ ကံ မည်၏။

ပဝတ္တံ သင်္ခါရာ တိ ဘယ တု ပဋ္ဌာနေ ပညာ အာဒိ န ဝေညာ ကံ။
 အပ္ပဝတ္တံ နိဗ္ဗာန် နိ သန္တိ ပဒေသာ ကံ။
 ပဝတ္တံ၊ အစဉ် မပြတ်သော သဘော သည် ကား။ သင်္ခါရာ၊ သင်္ခါရ
 တို့ တည်း။ ကုတိ၊ ကျသိ။ ဘယ တု ပဋ္ဌာနေ ပညာ၊ ဘေး ရှိ ဖြစ်ဟု ထင်
 သော ပညာ သည်။ အာဒိ န ဝေညာ ကံ။ အပြစ် ထင်သော ဉာဏ် မည်၏။
 အပ္ပဝတ္တံ၊ အစဉ် မပြတ်သော သဘော သည် ကား။ နိဗ္ဗာန်၊ နိဗ္ဗာန် တည်း။
 ကုတိ၊ ကျသိ။ ခေမ တု ပဋ္ဌာနေ ပညာ၊ ဘေး မရှိ ဟု ထင်သော ပညာ သည်
 သန္တိ ပဒေသာ ကံ။ နိဗ္ဗာန် ထင်သော ဉာဏ် မည်၏။
 ဗျက်သော သဘော-ဘေး ရှိ ဟု သည် ကား။ ရှေး အကြောင်း ၅-ပါး။
 ဟေတု ဖလ သင်္ခါရ တရား။ ယခု အကြောင်း ၅-ပါး။ ဖလ ဟေတု သင်္ခါရ
 တရား။ ယခု အကြောင်း ၅-ပါး။ ဟေတု ဖလ သင်္ခါရ တရား တို့၏
 ဖြစ်သော သဘော ကြောင့် ယခု အကျိုး ၅-ပါး။ ဟေတု ဖလ သင်္ခါရ
 တရား။ ယခု အကျိုး ၅-ပါး။ ဖလ ဟေတု သင်္ခါရ တရား။ နောင် အကျိုး

၅-ပါး၊ ဟေတု ဖလသင်္ခါရတရားတို့၊ ဇိတိယန္တရ- နန္ဒိယန္တရ- စိတိယန္တရ- အပြု
 အပြု- အစီအရင်၊ ငါထင်သောသဘော- သင်္ခါရဟု၊ မဂ္ဂုဇိက၊ ဂ္ဂုဇိက၊
 ကာလ၊ ဉာဏ်အား ထင်အောင်ရှေး ကာလကပြု၍ ဂ္ဂုဇိက၊ ဝဏ္ဏ
 ဝဏ္ဏ၊ ကိုယ်မှ- နန္ဒိယန္တရ- စိတိယန္တရ- အပြုအပြု- အစီအရင်၊ ငါထင်
 သောသဘောသည့်ကား၊ သင်္ခါရ။ ကျသို့၊ ဘေး၍ ဇိတိယန္တရ ထင်သော
 ပညာသည့်၊ အာဒိန္န ဝဉာဏ်မည် ဇိ။ ။ မပျက်သောသဘော- ဘေး
 မရှိဘူးသည့်ကား၊ ရှေးအကြောင်း- ၅-ပါး၊ ဟေတု ဖလသင်္ခါရတရား။
 ယခုအကြောင်း- ၅-ပါး၊ ဖလဟေတု သင်္ခါရတရား။ ယခုအကြောင်း
 ၅-ပါး၊ ဟေတု ဖလသင်္ခါရတရားတို့၊ ဇိ၊ မပြုသောသဘောကြောင့်၊
 ယခုအကျိုး- ၅-ပါး၊ ဟေတု ဖလသင်္ခါရတရား။ ယခုအကျိုး- ၅-ပါး၊
 ဖလဟေတု သင်္ခါရတရား၊ နောင်အကျိုး- ၅-ပါး၊ ဟေတု ဖလသင်္ခါရ
 တရားတို့၊ ဇိ၊ ကိုယ်မှ- နန္ဒိယန္တရ- စိတိယန္တရ- အပြုအပြု- အစီအရင်၊ ငါ
 ထင်သောသဘော- နိဗ္ဗာန်ဟု၊ မဂ္ဂုဇိက၊ ဂ္ဂုဇိက၊ ကာလ၊ ဉာဏ်အား
 ထင်အောင်ရှေး ကာလကပြု၍ ဂ္ဂုဇိက၊ ဝဏ္ဏ၊ ဝဏ္ဏ၊ ကိုယ်မှ-
 နန္ဒိယန္တရ- စိတိယန္တရ- အပြုအပြု- အစီအရင်၊ ငါထင်သောသဘော သည့်
 ကား၊ နိဗ္ဗာန်။ ကျသို့၊ ဘေးမရှိဟု ထင်သော ပညာ သည့်၊ သန္တိပဒ
 ဉာဏ်မည် ဇိ။ ။

နိမိတ္တံ သင်္ခါရတိ ဘယတုပဋ္ဌာနေပညာ၊ အာဒိန္န ဝေဉာဏံ။
 အနိမိတ္တံ နိဗ္ဗာန်သန္တိပဒေဉာဏံ။ ။

နိမိတ္တံ၊ ငါထင်သော သဘော သည့်ကား။ သင်္ခါရ၊ သင်္ခါရတို့
 တည်း။ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေပညာ၊ ဘေး၍ ဇိတိယန္တရ ထင်သော
 ပညာသည့်။ အာဒိန္န ဝေဉာဏံ၊ အပြုထင်သော ဉာဏ်မည် ဇိ။
 အနိမိတ္တံ၊ ငါထင်သော သဘော သည့်ကား။ နိဗ္ဗာန်၊ နိဗ္ဗာန်တည်း။ ကု
 တိ၊ ကျသို့။ ခေမတုပဋ္ဌာနေပညာ၊ ဘေးမရှိဟု ထင်သော ပညာသည့်။
 သန္တိပဒေဉာဏံ၊ နိဗ္ဗာန်ထင်သော ဉာဏ်မည် ဇိ။ ။

ပျက်သောသဘော- ဘေး၍ ဟု သည့်ကား။ ယခုအကျိုး- ၅-ပါး၊
 သင်္ခါရတရားတို့၊ ဇိ၊ မပြုသောသဘောကြောင့်၊ ယခုအကြောင်း- ၅-ပါး၊
 သင်္ခါရတရား တို့၊ ဇိ၊ အားထုတ်သော သဘော- သင်္ခါရဟု၊ မဂ္ဂုဇိက၊
 ဂ္ဂုဇိက၊ ကာလ၊ ဉာဏ်အား ထင်အောင်ရှေး ကာလကပြု၍ ဂ္ဂုဇိက၊
 ဝဏ္ဏ၊ ဝဏ္ဏ၊ အားထုတ်သော သဘော သည့်ကား၊ သင်္ခါရ။ ကျသို့၊
 ဘေး၍ ဇိတိယန္တရ ထင်သော ပညာ သည့်၊ အာဒိန္န ဝဉာဏ်မည် ဇိ။ ။
 မပျက်သောသဘော- ဘေး မရှိဟု သည့်ကား။ ယခုအကျိုး- ၅-ပါး၊
 သင်္ခါရတရားတို့၊ ဇိ၊ မပြုသော သဘောကြောင့်၊ ယခုအကြောင်း
 ၅-ပါး၊ သင်္ခါရတရားတို့၊ ဇိ၊ အား မထုတ်သော သဘော- နိဗ္ဗာန်ဟု၊
 မဂ္ဂုဇိက၊ ဂ္ဂုဇိက၊ ကာလ၊ ဉာဏ်အား ထင်အောင်ရှေး ကာလကပြု
 ၍ ဂ္ဂုဇိက၊ ဝဏ္ဏ၊ ဝဏ္ဏ၊ အား မထုတ်သော သဘော သည့်ကား။

နိဗ္ဗာန်၊ ကျသို့၊ ဘေး မရှိဟု ထင်သော ပညာသည် သန္တိ ပဒေညာဏ်
မည်၏။

အာယုပာနာ သင်္ခါရာ တိဘယ တုပဋ္ဌာနေ ပညာ အာဒိန ဝေညာဏ်
အနာယုပာနာ နိဗ္ဗာန် သန္တိ ပဒေညာဏ်။

အာယုပာနာအား ထုတ်သော သဘောသည်ကား၊ သင်္ခါရာ၊ သင်္ခါ
ရတို့ တည်း။ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေ ပညာ၊ ဘေး မရှိဟု ထင်
သော ပညာ သည်။ အာဒိန ဝေညာဏ်၊ အပြစ်ထင်သော ဉာဏ် မည်၏။

အနာယုပာနာ၊ အား မထုတ်သော သဘောသည်ကား။ နိဗ္ဗာန်၊ နိဗ္ဗာန်တည်း။
ကုတိ၊ ကျသို့။ ခေမတုပဋ္ဌာနေ ပညာ၊ ဘေး မရှိဟု ထင်သော ပညာသည်။
သန္တိ ပဒေညာဏ်၊ နိဗ္ဗာန်ထင်သော ဉာဏ် မည်၏။

ပျက်သော သဘော - ဘေး မရှိဟု သည်ကား။ ယခု အကြောင်း ၅ ပါး၊
သင်္ခါရတရား တို့၏၊ ဖြစ်သော သဘောကြောင့်၊ နောင် အကျိုး ၅ ပါး၊
သင်္ခါရတရား တို့၏၊ ဘဝ-၂-ရပ်၊ စပ်သော သဘော - သင်္ခါရဟု၊ မဂ္ဂါဓိက၊

ဂ္ဂုယောကာလ၊ ဉာဏ်အား ထင်အောင်ရှေး ကာလက ဖြစ်၍ ဂ္ဂုယော
ကာလ ခဏ ခဏ၊ ဘဝ-၂-ရပ်၊ စပ်သော သဘော သည်ကား။ သင်္ခါရ
ကျသို့၊ ဘေး မရှိဟု ထင်သော ပညာသည်။ အာဒိန ဝေညာဏ် မည်၏။

မပျက်သော သဘော - ဘေး မရှိဟု သည်ကား။ ယခု အကြောင်း ၅ ပါး၊
သင်္ခါရတရား တို့၏၊ မဖြစ်သော သဘောကြောင့်၊ နောင် အကျိုး ၅ ပါး၊
သင်္ခါရတရား တို့၏၊ ဘဝ-၂-ရပ်၊ စပ်သော သဘော - နိဗ္ဗာန်ဟု၊

မဂ္ဂါဓိက၊ ဂ္ဂုယောကာလ၊ ဉာဏ်အား ထင်အောင်ရှေး ကာလက ဖြစ်
၍ ဂ္ဂုယောကာလ ခဏ ခဏ၊ ဘဝ-၂-ရပ်၊ စပ်သော သဘော
သည်ကား။ နိဗ္ဗာန်၊ ကျသို့၊ ဘေး မရှိဟု ထင်သော ပညာသည်။

သန္တိ ပဒေညာဏ် မည်၏။
ပဋိသန္ဓိ သင်္ခါရာ တိဘယ တုပဋ္ဌာနေ ပညာ အာဒိန ဝေညာဏ်၊
အပဋိသန္ဓိ နိဗ္ဗာန် သန္တိ ပဒေညာဏ်။

ပဋိသန္ဓိ၊ ဘဝ-၂-ရပ်၊ စပ်သော သဘော သည်ကား။ သင်္ခါရာ၊
သင်္ခါရတို့ တည်း။ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေ ပညာ၊ ဘေး မရှိဟု
ထင်သော ပညာ သည်။ အာဒိန ဝေညာဏ်၊ အပြစ်ထင်သော ဉာဏ်

မည်၏။ အပဋိသန္ဓိ၊ ဘဝ-၂-ရပ်၊ စပ်သော သဘော သည်ကား။
နိဗ္ဗာန်၊ နိဗ္ဗာန်တည်း။ ကုတိ၊ ကျသို့။ ခေမတုပဋ္ဌာနေ ပညာ၊ ဘေး
မရှိဟု ထင်သော ပညာသည်။ သန္တိ ပဒေညာဏ်၊ နိဗ္ဗာန်ထင်သော

ဉာဏ် မည်၏။
ပျက်သော သဘော - ဘေး မရှိဟု သည်ကား။ ရှေး အကြောင်း ၅ ပါး၊
သင်္ခါရတရား တို့၏၊ ဖြစ်သော သဘောကြောင့်၊ ယခု အကျိုး ၅ ပါး၊
သင်္ခါရတရား တို့၏၊ သဘော သဘော - ပျက်သော သဘော - သင်္ခါရ

ဟု၊ မဂ္ဂါဓိက၊ ဂ္ဂုယောကာလ၊ ဉာဏ်အား ထင်အောင်ရှေး ကာလက ဖြစ်၍

ရှုသောကာလခဏခဏ၊ လာသောသဘော- ရှေ့ကသောသဘောသည်
 ကား၊ သင်္ခါရ။ ကျသို့၊ ဘေး၌ ဖြစ်ဟူထင်သောပညာသည်၊ အာဒိန္ဒ
 ဉာဏ်မည်၏။ ။ မပျက်သောသဘော- ဘေးမရှိဟူသည်ကား၊
 ရှေးအကြောင်း- ၅-ပါး၊ သင်္ခါရတရားတို့၏ မဖြစ်သောသဘောကြောင့်၊
 ယခုအကျိုး- ၅-ပါး၊ သင်္ခါရတရားတို့၏ မလာသောသဘော- မရှေ့
 သောသဘော နိဗ္ဗာန်ဟူ၊ မရှုမိက၊ ရှုသောကာလ၊ ဉာဏ်အားထင်
 အောင်ရှေးကာလကပြု၍ ရှုသောကာလခဏခဏ၊ မလာသောသဘော
 မရှေ့ကသောသဘောသည်ကား၊ နိဗ္ဗာန်။ ကျသို့၊ ဘေးမရှိဟူထင်
 သောပညာသည်၊ သန္တိပဒေဉာဏ်မည်၏။ ။

ဂတိ၊ သင်္ခါရတိဘယတုပဋ္ဌာနေပညာအာဒိန္ဒ ဝေညာဏံ။ အာတိ
 နိဗ္ဗာန်နိသန္တိပဒေဉာဏံ။ ။

ဂတိ၊ လာသောသဘော- ရှေ့ကသောသဘောသည်ကား၊ သင်္ခါ
 ရှု၊ သင်္ခါရတို့တည်း။ ကူတိ၊ ကျသို့။ ဘယတုပဋ္ဌာနေပညာ၊ ဘေး
 မရှိဟူထင်သောပညာသည်။ အာဒိန္ဒ ဝေညာဏံ၊ အပြစ်ထင်သော
 ဉာဏ်မည်၏။ အဂတိ၊ မလာသောသဘော- မရှေ့ကသောသဘော
 သည်ကား၊ နိဗ္ဗာန်၊ နိဗ္ဗာန်တည်း။ ကူတိ၊ ကျသို့။ ခေမတုပဋ္ဌာနေ
 ပညာ၊ ဘေးမရှိဟူထင်သောပညာသည်။ သန္တိပဒေဉာဏံ၊ နိဗ္ဗာန်
 ထင်သောဉာဏ်မည်၏။ ။

ပျက်သောသဘော- ဘေးမရှိဟူသည်ကား၊ ရှေးအကြောင်း-
 ၅-ပါး၊ သင်္ခါရတရားတို့၏ မဖြစ်သောသဘောကြောင့်၊ ယခုအကျိုး
 ၅-ပါး၊ သင်္ခါရတရားတို့၏ အသစ်အသစ်ဖြစ်သောသဘော- သင်္ခါရ
 ဟူ၊ မရှုမိက၊ ရှုသောကာလ၊ ဉာဏ်အားထင်အောင်ရှေးကာလက
 ပြု၍ ရှုသောကာလခဏခဏ၊ အသစ်အသစ်ဖြစ်သောသဘောသည်
 ကား၊ သင်္ခါရ။ ကျသို့၊ ဘေး၌ ဖြစ်ဟူထင်သောပညာသည်၊ အာဒိန္ဒ
 ဉာဏ်မည်၏။ ။ မပျက်သောသဘော- ဘေးမရှိဟူသည်ကား။
 ရှေးအကြောင်း- ၅-ပါး၊ သင်္ခါရတရားတို့၏ မဖြစ်သောသဘော
 ကြောင့်၊ ယခုအကျိုး- ၅-ပါး၊ သင်္ခါရတရားတို့၏ အသစ်အသစ်
 မဖြစ်သောသဘော- နိဗ္ဗာန်ဟူ၊ မရှုမိက၊ ရှုသောကာလ၊ ဉာဏ်
 အားထင်အောင်ရှေးကာလကပြု၍ ရှုသောကာလခဏခဏ၊
 အသစ်အသစ် မဖြစ်သောသဘောသည်ကား၊ နိဗ္ဗာန်။ ကျသို့၊ ဘေး
 မရှိဟူထင်သောပညာသည်၊ သန္တိပဒေဉာဏ်မည်၏။ ။

နိဗ္ဗတ္တိ သင်္ခါရတိဘယတုပဋ္ဌာနေပညာအာဒိန္ဒ ဝေညာဏံ။ အ
 နိဗ္ဗတ္တိ နိဗ္ဗာန်နိသန္တိပဒေဉာဏံ။ ။

နိဗ္ဗတ္တိ၊ အသစ်အသစ်ဖြစ်သောသဘောသည်ကား။ သင်္ခါရ
 သင်္ခါရတို့တည်း။ ကူတိ၊ ကျသို့။ ဘယတုပဋ္ဌာနေပညာ၊ ဘေးမရှိ
 ဟူထင်သောပညာသည်။ အာဒိန္ဒ ဝေညာဏံ၊ အပြစ်ထင်သောဉာဏ်

မည်၏။ အနိစ္စတ္တိ၊ အသစ်အသစ် မဖြစ်သောသဘောသည်ကား။ နိဗ္ဗာန်၊
 နိဗ္ဗာန်တည်း။ ကုတိ၊ ကျသို့။ ခေမတူပဋ္ဌာနေပညာ၊ ဘေးမရှိဟူထင်
 သောပညာသည်။ သန္တိပဒေဉာဏံ၊ နိဗ္ဗာန်ထင်သောဉာဏ်မည်၏။
 ဗျဏ်သောသဘော-ဘေးရှိဟူသည်ကား။ ရှေးအကြောင်း-၅ ပါး၊
 သင်္ခါရတရားတို့၏ ဖြစ်သောသဘော ကြောင့်၊ ယခုအကျိုး-၅ ပါး၊
 သင်္ခါရတရားတို့၏ ကျသောသဘော-သင်္ခါရဟု၊ မရှုမိက၊ ရှုသော
 ကာလ၊ ဉာဏ်အား ထင်အောင်ရှေးကာလကပြု၍ ရှုသောကာလ
 ခဏခဏ၊ ကျသောသဘောသည်ကား။ သင်္ခါရ။ ကျသို့၊ ဘေးရှိ၏ဟူ
 ထင်သောပညာသည်။ အာဒိန္နဝဉာဏ်မည်၏။ မဗျဏ်သောသဘော-
 ဘေးမရှိဟူသည်ကား။ ရှေးအကြောင်း-၅ ပါး၊ သင်္ခါရတရားတို့၏
 မဖြစ်သောသဘောကြောင့်၊ ယခုအကျိုး-၅ ပါး၊ သင်္ခါရတရားတို့၏
 မကျသောသဘော- နိဗ္ဗာန်ဟု၊ မရှုမိက၊ ရှုသောကာလ၊ ဉာဏ်အား
 ထင်အောင်ရှေးကာလကပြု၍ ရှုသောကာလခဏခဏ၊ မကျ
 သောသဘောသည်ကား။ နိဗ္ဗာန်။ ကျသို့၊ ဘေးမရှိဟူထင်သော
 ပညာသည်။ သန္တိပဒေဉာဏ်မည်၏။

ဥပပတ္တိ သင်္ခါရတိ ဘယတူပဋ္ဌာနေပညာ အာဒိန္နဉာဏံ။
 အနုပပတ္တိ နိဗ္ဗာန်နိ သန္တိပဒေဉာဏံ။

ဥပပတ္တိ၊ ကျသောသဘောသည်ကား။ သင်္ခါရ၊ သင်္ခါရတို့တည်း။
 ကုတိ၊ ကျသို့။ ဘယတူပဋ္ဌာနေပညာ၊ ဘေးရှိ၏ဟူထင်သောပညာ
 သည်။ အာဒိန္နဉာဏံ၊ အဖြစ်ထင်သောဉာဏ်မည်၏။ အနုပပတ္တိ၊
 မကျသောသဘောသည်ကား။ နိဗ္ဗာန်၊ နိဗ္ဗာန်တည်း။ ကုတိ၊ ကျသို့။
 ခေမတူပဋ္ဌာနေပညာ၊ ဘေးမရှိဟူထင်သောပညာသည်။ သန္တိပဒေ
 ဉာဏံ၊ နိဗ္ဗာန်ထင်သောဉာဏ်မည်၏။

ဗျဏ်သောသဘော-ဘေးရှိဟူသည်ကား။ ယခုအကြောင်း-၅ ပါး၊
 သင်္ခါရတရားတို့၏ ဖြစ်သောသဘောကြောင့်၊ နောင်အကျိုး-၅ ပါး၊
 သင်္ခါရတရားတို့၏ ဖြစ်သောသဘော-သင်္ခါရဟု၊ မရှုမိက၊ ရှုသော
 ကာလ၊ ဉာဏ်အား ထင်အောင်ရှေးကာလကပြု၍ ရှုသောကာလခဏ
 ခဏ၊ ဖြစ်သောသဘောသည်ကား။ သင်္ခါရ။ ကျသို့၊ ဘေးရှိ၏ဟူထင်
 သောပညာသည်။ အာဒိန္နဝဉာဏ်မည်၏။ မဗျဏ်သောသဘော-ဘေး
 မရှိဟူသည်ကား။ ယခုအကြောင်း-၅ ပါး၊ သင်္ခါရတရားတို့၏ မဖြစ်
 သောသဘောကြောင့်၊ နောင်အကျိုး-၅ ပါး၊ သင်္ခါရတရားတို့၏
 မကျသောသဘော- နိဗ္ဗာန်ဟု၊ မရှုမိက၊ ရှုသောကာလ၊ ဉာဏ်အား
 ထင်အောင်ရှေးကာလကပြု၍ ရှုသောကာလခဏခဏ၊ မဖြစ်သော
 သဘောသည်ကား။ နိဗ္ဗာန်။ ကျသို့၊ ဘေးမရှိဟူထင်သောပညာ
 သည်။ သန္တိပဒေဉာဏ်မည်၏။
 ကုတိ သင်္ခါရတိ ဘယတူပဋ္ဌာနေပညာ အာဒိန္နဉာဏံ။

အလှော်နိဗ္ဗာနန္တိ သန္တိ ပဒေဉာဏံ။

လှော်၊ ဖြစ်သော သဘော သည် ကား။ သင်္ခါရာ၊ သင်္ခါရတို့ တည်း။ ကုတိ၊ ကျသို့။ ဘယတု ပဋ္ဌာနေ ပညာ၊ ဘေး၌ ဖြစ်ဟု ထင်သော ပညာ သည် အာဒိနိ ဝေဉာဏံ။ အပြစ် ထင်သော ဉာဏ် မည် ဖြစ်။ အလှော်၊ မဖြစ်သော သဘော သည် ကား။ နိဗ္ဗာနံ၊ နိဗ္ဗာန် တည်း။ ကုတိ၊ ကျ သို့။ ဝေမတု ပဋ္ဌာနေ ပညာ၊ ဘေး မရှိဟု ထင်သော ပညာ သည် သန္တိ ပဒေဉာဏံ။ နိဗ္ဗာန် ထင်သော ဉာဏ် မည် ဖြစ်။ ။

ပျက်သော သဘော - ဘေး၌ ဟူ သည် ကား။ အကြောင်း - ၁၀ - မျိုး။ အကျိုး - ၁၀ - ပါး။ သင်္ခါရတရား တို့ ဖြစ်သော သဘော ကြောင့်၊ အကြောင်း - ၁၀ - မျိုး။ အကျိုး - ၁၀ - ပါး။ သင်္ခါရတရား တို့ ဖြစ် သော သဘော - သင်္ခါရ ဟု၊ မဂ္ဂ၊ မိဏ၊ ဂ္ဂ၊ သောကာလ၊ ဉာဏ်အား ထင် နောင်ရှေး ကာလ ကပြု၍ ဂ္ဂ၊ သောကာလ ခဏ ခဏ၊ အိုသော သ ဘော သည် ကား။ သင်္ခါရ။ ကျသို့။ ဘေး၌ ဖြစ်ဟု ထင်သော ပညာ သည် အာဒိနိ ဝေဉာဏ် မည် ဖြစ်။ ။ မပျက်သော သဘော - ဘေး မရှိဟု သည် ကား။ အကြောင်း - ၁၀ - မျိုး။ အကျိုး - ၁၀ - ပါး။ သင်္ခါရ တရား တို့ ဖြစ် သော သဘော ကြောင့်၊ အကြောင်း - ၁၀ - မျိုး။ အကျိုး - ၁၀ - ပါး။ သင်္ခါရတရား တို့ ဖြစ် သော သဘော - နိဗ္ဗာန် ဟု၊ မဂ္ဂ၊ မိဏ၊ ဂ္ဂ၊ သောကာလ၊ ဉာဏ်အား ထင် နောင်ရှေး ကာလ ကပြု၍ ဂ္ဂ၊ သောကာလ ခဏ ခဏ၊ မအိုသော သဘော သည် ကား။ နိဗ္ဗာန်။ ကျသို့။ ဘေး မရှိဟု ထင်သော ပညာ သည် သန္တိ ပဒေဉာဏ် မည် ဖြစ်။ ။

လှော် သင်္ခါရာ တိ ဘယတု ပဋ္ဌာနေ ပညာ အာဒိနိ ဝေဉာဏံ။

အလှော် နိဗ္ဗာနန္တိ သန္တိ ပဒေဉာဏံ။ ။

လှော်၊ အိုသော သဘော သည် ကား။ သင်္ခါရာ၊ သင်္ခါရတို့ တည်း။ ကုတိ၊ ကျသို့။ ဘယတု ပဋ္ဌာနေ ပညာ၊ ဘေး၌ ဖြစ်ဟု ထင်သော ပညာ သည် အာဒိနိ ဝေဉာဏံ။ အပြစ် ထင်သော ဉာဏ် မည် ဖြစ်။ အလှော်၊ မအိုသော သဘော သည် ကား။ နိဗ္ဗာနံ၊ နိဗ္ဗာန် တည်း။ ကုတိ၊ ကျသို့။ ဝေမတု ပဋ္ဌာနေ ပညာ၊ ဘေး မရှိဟု ထင်သော ပညာ သည် သန္တိ ပဒေဉာဏံ။ နိဗ္ဗာန် ထင်သော ဉာဏ် မည် ဖြစ်။ ။

ပျက်သော သဘော - ဘေး၌ ဟူ သည် ကား။ အကြောင်း - ၁၀ - မျိုး။ အကျိုး - ၁၀ - ပါး။ သင်္ခါရတရား တို့ ဖြစ်သော သဘော ကြောင့်၊ အကြောင်း - ၁၀ - မျိုး။ အကျိုး - ၁၀ - ပါး။ သင်္ခါရတရား တို့ ဖြစ် သော သဘော - သင်္ခါရ ဟု၊ မဂ္ဂ၊ မိဏ၊ ဂ္ဂ၊ သောကာလ၊ ဉာဏ် အား ထင် နောင်ရှေး ကာလ ကပြု၍ ဂ္ဂ၊ သောကာလ ခဏ ခဏ၊ အိုသော သဘော သည် ကား။ သင်္ခါရ။ ကျသို့။ ဘေး၌ ဖြစ်ဟု ထင် သော ပညာ သည် အာဒိနိ ဝေဉာဏ် မည် ဖြစ်။ ။ မပျက်သော သဘော

ဘေး မရှိဟူသည့်ကား။ အကြောင်း ၁၀-မျိုး၊ အကျိုး ၁၀-ပါး၊ သင်္ခါရ
တရား တို့ ဖြစ်သော သဘောကြောင့်၊ အကြောင်း ၁၀-မျိုး၊
အကျိုး ၁၀-ပါး၊ သင်္ခါရတရား တို့ ဖြစ်သော သဘော နိဗ္ဗာန်ဟူ
မဂ္ဂုမိက၊ ဂ္ဂုသောကာလ၊ ဉာဏ်အား ထင်အောင်ရှေးကာလကပြ
ကျိဂ္ဂုသောကာလခဏခဏ၊ မနာသောသဘောသည့်ကား၊ နိဗ္ဗာန်
ကျိသို့၊ ဘေး မရှိဟူထင်သောပညာသည့် သန္တိပဒေဉာဏ်မည်ဖို့။

ဗျာဓိသင်္ခါရုတိဘယတုပဋ္ဌာနေပညာ အာဒိနဝေဉာဏံ။
အဗျာဓိနိဗ္ဗာန်နိ သန္တိပဒေဉာဏံ။

ဗျာဓိ၊ နာသောသဘောသည့်ကား။ သင်္ခါရု၊ သင်္ခါရုတို့တည်း။
ကုတိ၊ ကျိသို့။ ဘယတုပဋ္ဌာနေပညာ၊ ဘေးရှိဖို့ထင်သောပညာ
သည့်။ အာဒိနဝေဉာဏံ၊ အပြစ်ထင်သောဉာဏ်မည်ဖို့။ အဗျာဓိ၊
မနာသောသဘောသည့်ကား။ နိဗ္ဗာန်၊ နိဗ္ဗာန်တည်း။ ကုတိ၊ ကျိသို့။
ခေမတုပဋ္ဌာနေပညာ၊ ဘေးမရှိဟူထင်သောပညာသည့် သန္တိပဒေ
ဉာဏံ၊ နိဗ္ဗာန်ထင်သောဉာဏ်မည်ဖို့။

ဗျာဓိသောသဘော-ဘေးရှိဟူသည့်ကား၊ အကြောင်း ၁၀-
မျိုး၊ အကျိုး ၁၀-ပါး၊ သင်္ခါရုတရား တို့ ဖြစ်သော သဘောကြောင့်၊
အကြောင်း ၁၀-မျိုး၊ အကျိုး ၁၀-ပါး၊ သင်္ခါရုတရား တို့ ဖြစ်သော
သဘော-သင်္ခါရုဟူ မဂ္ဂုမိက၊ ဂ္ဂုသောကာလ၊ ဉာဏ်အား ထင်အောင်
ရှေးကာလကပြ ကျိဂ္ဂုသောကာလခဏခဏ၊ သေသောသဘော
သည့်ကား၊ သင်္ခါရု။ ကျိသို့၊ ဘေးရှိ ဖို့ဟူထင်သောပညာသည့် အာ
ဒိနဝေဉာဏ်မည်ဖို့။ "မဗျာဓိသောသဘော-ဘေးမရှိဟူသည့်ကား၊
အကြောင်း ၁၀-မျိုး၊ အကျိုး ၁၀-ပါး၊ သင်္ခါရုတရား တို့ ဖြစ်
သောသဘောကြောင့်၊ အကြောင်း ၁၀-မျိုး၊ အကျိုး ၁၀-ပါး၊ သင်္ခါရု
တရား တို့ ဖြစ်သော သဘော-နိဗ္ဗာန်ဟူ မဂ္ဂုမိက၊ ဂ္ဂုသော
ကာလ၊ ဉာဏ်အား ထင်အောင်ရှေးကာလကပြ ကျိဂ္ဂုသောကာလ၊
ခဏခဏ၊ မသေသော သဘောသည့်ကား၊ နိဗ္ဗာန်၊ ကျိသို့၊ ဘေး
မရှိဟူထင်သောပညာသည့် သန္တိပဒေဉာဏ်မည်ဖို့။

မဂ္ဂုဏံသင်္ခါရုတိဘယတုပဋ္ဌာနေပညာ အာဒိနဝေဉာဏံ။
အမတံ နိဗ္ဗာန်နိ သန္တိပဒေဉာဏံ။
မဂ္ဂုဏံ၊ သေသောသဘောသည့်ကား။ သင်္ခါရု၊ သင်္ခါရုတို့တည်း။
ကုတိ၊ ကျိသို့။ ဘယတုပဋ္ဌာနေပညာ၊ ဘေးရှိ ဖို့ဟူထင်သောပညာ
သည့်။ အာဒိနဝေဉာဏံ၊ အပြစ်ထင်သောဉာဏ်မည်ဖို့။ အမတံ၊
မသေသောသဘောသည့်ကား။ နိဗ္ဗာန်၊ နိဗ္ဗာန်တည်း။ ကုတိ၊ ကျိ
သို့။ ခေမတုပဋ္ဌာနေပညာ၊ ဘေးမရှိဟူထင်သောပညာသည့် သန္တိ
ပဒေဉာဏံ၊ နိဗ္ဗာန်ထင်သောဉာဏ်မည်ဖို့။
ဗျာဓိသောသဘော-ဘေးရှိဟူသည့်ကား၊ အကြောင်း ၁၀-မျိုး။

အကျဉ်း ၁၀ ပါး၊ သင်္ခါရတရားတို့ ဖြစ်သော သဘောကြောင့်၊
 ဒုက္ခနှင့်တွေ့ကြိမ်သော သူ၏ စိုးရိမ်သော သဘော-သင်္ခါရဟု မရှု
 မိက၊ ရှုသော ကာလ၊ ဉာဏ်အား ထင်အောင်ရှေး ကာလက ပြုဖွဲ့ရှု
 သော ကာလ ခဏခဏ၊ စိုးရိမ်သော သဘော သည်ကား၊ သင်္ခါရ
 ကျသို့၊ ဘေးရှိ ဖြစ်ဟု ထင်သော ပညာသည်၊ အာဒိနဝေညာဏ်မည် ဖြစ်
 မပျက်သော သဘော-ဘေး မရှိဟု သည်ကား၊ အကြောင်း ၁၀ မျိုး
 အကျဉ်း ၁၀ ပါး၊ သင်္ခါရတရားတို့ ဖြစ် မဖြစ်သော သဘောကြောင့်၊
 ဒုက္ခနှင့်တွေ့ကြိမ်သော သူ၏ မစိုးရိမ်သော သဘော-နိဗ္ဗာန်ဟု
 မရှုမိက၊ ရှုသော ကာလ ဉာဏ်အား ထင်အောင်ရှေး ကာလက ပြု
 ဖွဲ့ရှုသော ကာလ ခဏခဏ၊ မစိုးရိမ်သော သဘော သည်ကား၊
 နိဗ္ဗာန်။ ကျသို့၊ ဘေး မရှိဟု ထင်သော ပညာ သည်၊ သန္တိပဒေညာဏ်
 မည် ဖြစ်။ ။

သောကောသင်္ခါရတိ ဘယတု ပဋ္ဌာနေ ပညာ အာဒိနဝေညာ
 ဏံ။ အသောကောနိဗ္ဗာနန္တိ သန္တိပဒေညာဏံ။ ။

သောကော၊ စိုးရိမ်သော သဘော သည်ကား၊ သင်္ခါရ၊
 သင်္ခါရတို့ တည်း။ ကုတိ၊ ကျသို့။ ဘယတု ပဋ္ဌာနေ ပညာ၊ ဘေးရှိ
 ဖြစ်ဟု ထင်သော ပညာ သည်။ အာဒိနဝေညာဏံ၊ အပြစ်ထင်သော
 ဉာဏ်မည် ဖြစ်။ အသောကော၊ မစိုးရိမ်သော သဘော သည်ကား၊
 နိဗ္ဗာန်၊ နိဗ္ဗာန်တည်း။ ကုတိ၊ ကျသို့။ ခေမတု ပဋ္ဌာနေ ပညာ၊ ဘေး
 မရှိဟု ထင်သော ပညာ သည်။ သန္တိပဒေညာဏံ၊ နိဗ္ဗာန်ထင်သော
 ဉာဏ်မည် ဖြစ်။ ။

ပျက်သော သဘော-ဘေးရှိဟု သည်ကား၊ အကြောင်း ၁၀ မျိုး
 အကျဉ်း ၁၀ ပါး၊ သင်္ခါရတရားတို့ ဖြစ်သော သဘောကြောင့်၊
 ဒုက္ခနှင့်တွေ့ကြိမ်သော သူ၏ ငိုကြွေးသော သဘော-သင်္ခါရဟု
 မရှုမိက၊ ရှုသော ကာလ၊ ဉာဏ်အား ထင်အောင်ရှေး ကာလ
 က ပြုဖွဲ့ရှုသော ကာလ ခဏခဏ၊ ငိုကြွေးသော သဘော သည်
 ကား၊ သင်္ခါရ။ ကျသို့၊ ဘေးရှိ ဖြစ်ဟု ထင်သော ပညာ သည်၊ အာဒိ
 နဝေညာဏ်မည် ဖြစ်။ ။ မပျက်သော သဘော-ဘေး မရှိဟု သည်
 ကား၊ အကြောင်း ၁၀ မျိုး၊ အကျဉ်း ၁၀ ပါး၊ သင်္ခါရတရားတို့ ဖြစ်

မဖြစ်သော သဘောကြောင့်၊ ဒုက္ခနှင့်တွေ့ကြိမ်သော သူ၏
 မငိုမကြွေးသော သဘော-နိဗ္ဗာန်ဟု မရှုမိက၊ ရှုသော ကာလ၊
 ဉာဏ်အား ထင်အောင်ရှေး ကာလက ပြုဖွဲ့ရှုသော ကာလ ခဏ
 ခဏ၊ မငိုမကြွေးသော သဘော သည်ကား၊ နိဗ္ဗာန်။ ကျသို့၊ ဘေး
 မရှိဟု ထင်သော ပညာ သည်၊ သန္တိပဒေညာဏ်မည် ဖြစ်။ ။

ပရိဒေဝေါ သင်္ခါရတိ ဘယတု ပဋ္ဌာနေ ပညာ အာဒိနဝေညာဏံ။
 အပရိဒေဝေါ နိဗ္ဗာနန္တိ သန္တိပဒေညာဏံ။ ။

ပရိဒေဝေါ၊ ငိုကြွေးသောသဘောသည်ကား။ သင်္ခါရ၊ သင်္ခါရ
တို့သည်။ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေပညာ၊ ဘေး၌ ဖြစ်ဟူထင်
သောပညာသည်။ အာဒိနဝေညာဏံ၊ အပြစ်ထင်သောညာဏ်မည်
၏။ အပရိဒေဝေါ၊ မငိုမကြွေးသောသဘောသည်ကား။ နိဗ္ဗာန်၊
နိဗ္ဗာန်တည်း။ ကုတိ၊ ကျသို့။ ခေမတုပဋ္ဌာနေပညာ၊ ဘေး၌ ဖြစ်
ထင်သောပညာသည်။ သန္တိပဒေညာဏံ၊ နိဗ္ဗာန်ထင်သောညာဏ်
မည်၏။

ပျက်သောသဘော-ဘေး၌ ဟူသည်ကား။ အကြောင်း-၁၀။ မျိုး၊
အကျိုး-၁၀။ ပါး၊ သင်္ခါရတရားတို့၏။ ဖြစ်သောသဘောကြောင့်၊
ဒုက္ခနှင့်တွေ့ကြိမ်သောသူ၏။ မုလောင်ပင်ပန်းသောသဘော-သင်္ခါရ
ဟူ၊ မဂ္ဂဇီက၊ ဂ္ဂသောကာလညာဏ်အား ထင်အောင်ရှေးကာလက
ပြု၍ ဂ္ဂသောကာလခဏခဏ၊ မုလောင်ပင်ပန်းသောသဘောသည်
ကား။ သင်္ခါရ။ ကျသို့၊ ဘေး၌ ဖြစ်ဟူထင်သောပညာသည်။ အာဒိနဝ
ညာဏ်မည်၏။ "မပျက်သောသဘော-ဘေး၌ ဟူသည်ကား။
အကြောင်း-၁၀။ မျိုး၊ အကျိုး-၁၀။ ပါး၊ သင်္ခါရတရားတို့၏။ မဖြစ်
သောသဘောကြောင့်၊ ဒုက္ခနှင့်တွေ့ကြိမ်သောသူ၏။ မုလောင်
မပင်ပန်းသောသဘော-နိဗ္ဗာန်ဟူ၊ မဂ္ဂဇီက၊ ဂ္ဂသောကာလ၊ ညာဏ်
အား ထင်အောင်ရှေးကာလကပြု၍ ဂ္ဂသောကာလခဏခဏ၊ မပျ
လောင်မပင်ပန်းသောသဘောသည်ကား။ နိဗ္ဗာန်၊ ကျသို့၊ ဘေး၌
ဟူထင်သောပညာသည်။ သန္တိပဒေညာဏ်မည်၏။

ဥပါယာသောသင်္ခါရတိ ဘယတုပဋ္ဌာနေပညာအာဒိနဝေညာဏံ။
အနုပါယာသောနိဗ္ဗာန်နိ သန္တိပဒေညာဏံ။

ဥပါယာသော၊ မုလောင်ပင်ပန်းသောသဘောသည်ကား။ သင်္ခါ
ရ၊ သင်္ခါရတို့တည်း။ ကုတိ၊ ကျသို့။ ဘယတုပဋ္ဌာနေပညာ၊ ဘေး
၌ ဖြစ်ဟူထင်သောပညာသည်။ အာဒိနဝေညာဏံ၊ အပြစ်ထင်သော
ညာဏ်မည်၏။ အနုပါယာသော၊ မပျက်သောသဘောသည်ကား။ သင်္ခါ
ရတည်း။ နိဗ္ဗာန်၊ နိဗ္ဗာန်တည်း။ ကုတိ၊ ကျသို့။ ခေမတု
ပဋ္ဌာနေပညာ၊ ဘေး၌ ဖြစ်ဟူထင်သောပညာသည်။ သန္တိပဒေညာဏံ၊
နိဗ္ဗာန်ထင်သောညာဏ်မည်၏။

ကျသို့၊ အာဒိနဝေညာဏံသည်ကား။ အာဒိနဝေညာဏံ-သန္တိပဒ
ညာဏ်အလို့အားဖြင့်-၂-ပါး။ ထို-၂-ပါးတို့တွင် ပျက်သောသဘော-
ဘေး၌ သောဝတ္တုကို၊ ဘေး၌ ဖြစ်ဟူ၊ အာဒိနဝေညာဏံဖြင့်၊ ယောဂီ
ပုဂ္ဂိုလ်၏။ မပျက်သောသဘော-ဘေး၌ သောဝတ္တုကို၊
ဘေး၌ ဖြစ်ဟူ၊ သန္တိပဒေညာဏံဖြင့်၊ ယောဂီပုဂ္ဂိုလ်၏။ အာဒိနဝေညာဏံ-
သန္တိပဒေညာဏံ-၂-ပါးတို့၌ လိမ်မာသောယောဂီပုဂ္ဂိုလ်၏ အာဒိ
နဝေညာဏ်တရားကမ်းသို့ ရောက်၏။ အကြင်အဘိကာလ၊ ပျက်

သောသဘော-ဘေးရှိသောဝတ္ထုကိုသင်္ခါရဟု အာဒိနဝညာဏ်ဖြင့်
ယောဂီပုဂ္ဂိုလ်တို့တည်းဟူ၏။ အကြင်အဘိကာလ၊ မယုဏ်
သောသဘော-ဘေးမရှိသောဝတ္ထုကို နိဗ္ဗာန်ဟု သန္တိပဒညာဏ်
ဖြင့် ယောဂီပုဂ္ဂိုလ်တို့တည်းဟူ၏။ ထိုအဘိကာလ၊ တဘဏ်
ကမ်းရောက်သော ယောဂီပုဂ္ဂိုလ်၏ အာဒိနဝညာဏ်၊ ဇေတု
သို့ ရောက်၏။

(ဂရောဏ်ပုံကား)။ ။ အတိတာနုဇာဝန်စိတ္တံ ဝိက္ခေပါနုပတိ
တံ၊ တံဝိဝဇ္ဇယိတ္တာ ဇေတုနေသမာဒဟတိ။ ဇေမ္မိစိတ္တံ နဝိက္ခေပံ
ဂစ္ဆတိ။ အနာဂတပဋိကခံနံစိတ္တံ ဝိကမ္ပိတံ၊ တံဝိဝဇ္ဇယိတ္တာသတ္တေ
အဓိမောစေတိ။ ဇေမ္မိစိတ္တံ နဝိက္ခေပံဂစ္ဆတိ။ လိနံစိတ္တံ ကောသလော
နုပတိတံ၊ တံပဂ္ဂက္ခိတ္တာ ကောသလောပရဟတိ။ ဇေမ္မိစိတ္တံ နဝိက္ခေပံ
ဂစ္ဆတိ။ အတိပဂ္ဂဟိတံစိတ္တံ ဥဒ္ဓစ္စနုပတိတံ၊ တံဝိနိဂ္ဂက္ခိတ္တာ ဥဒ္ဓစ္စံ
ပရဟတိ။ ဇေမ္မိစိတ္တံ နဝိက္ခေပံဂစ္ဆတိ။ အသိကာတံစိတ္တံ ဂုဏိနုပတိတံ၊
တံသမ္ပရောနောဟုတ္တာ ဂုဏံပရဟတိ။ ဇေမ္မိစိတ္တံ နဝိက္ခေပံဂစ္ဆတိ။
အပဏတံစိတ္တံ ဗျာဓိနုပတိတံ၊ တံသမ္ပရောနောဟုတ္တာ ဗျာဓိပရ
ဟတိ။ ဇေမ္မိစိတ္တံ နဝိက္ခေပံဂစ္ဆတိ။ ဣမေဟိသဟိဋ္ဌာနေဟိပရိသုန္ဒ
စိတ္တံ ပရိယောဒိတံ ဇေတုဂတံဟောတိ။

အတိတာနုဇာဝန်၊ အတိတ်သို့ ပြေးသွားသော။ စိတ္တံ၊ စိတ်သည်။
ဝိက္ခေပါနုပတိတံ၊ ယုံ့လွင့်ရာကျ၏။ တံ၊ ထိုအတိတ်ကို။ ဝိဝဇ္ဇ
ယိတ္တာ၊ ကြည်ခြင်းကြောင့်။ ဇေတုနေ၊ ပစ္စုပ္ပန်ကာလ၊ ဘေးရှိ၏။
ဘေးမရှိဟူ၍၊ တခုသောဋ္ဌာန၌။ သမာဒဟတိ၊ တည်၏။ ဇေမ္မိ၊ ကျ
သို့လည်း။ စိတ္တံ၊ စိတ်သည်။ ဝိက္ခေပံ၊ ယုံ့လွင့်ခြင်းသို့။ နဂစ္ဆတိ၊
မရောက်။ အနာဂတပဋိကခံနံ၊ အနာဂတ်ကိုအလို့ရှိသော။ စိတ္တံ၊
စိတ်သည်။ ဝိကမ္ပိတံ၊ တုန်လှုပ်၏။ တံ၊ ထိုအနာဂတ်ကို။ ဝိဝဇ္ဇ
ယိတ္တာ၊ ကြည်ခြင်းကြောင့်။ တတ္ထေဝံ၊ ထိုပစ္စုပ္ပန်ကာလ၊ ဘေးရှိ၏။ ဘေးမရှိ
ဟူ၍၊ တခုသောဋ္ဌာန၌သာလျှင်။ အဓိမောစေတိ၊ နှလုံးသွင်း၏။
ဇေမ္မိ၊ ကျသို့လည်း။ စိတ္တံ၊ စိတ်သည်။ ဝိက္ခေပံ၊ ယုံ့လွင့်ခြင်းသို့။
နဂစ္ဆတိ၊ မရောက်။ လိနံ၊ တွန့်သော။ စိတ္တံ၊ စိတ်သည်။ ကောသလော
နုပတိတံ၊ ယျင်းရာကျ၏။ တံ၊ ထိုတွန့်သည်ကို။ ပဂ္ဂက္ခိတ္တာ၊ အား
ပေးချီးမြှောက်၊ ထောက်ပံ့ခြင်းကြောင့်။ ကောသလော၊ ကောသလ
ကို။ ပရဟတိ၊ ပယ်စွန့်၏။ ဇေမ္မိ၊ ကျသို့လည်း။ စိတ္တံ၊ စိတ်သည်။
ဝိက္ခေပံ၊ ယုံ့လွင့်ခြင်းသို့။ နဂစ္ဆတိ၊ မရောက်။ အတိပဂ္ဂဟိတံ၊ အား
တက်လွန်းသော။ စိတ္တံ၊ စိတ်သည်။ ဥဒ္ဓစ္စနုပတိတံ၊ ယုံ့လွင့်ရာကျ၏။
တံ၊ ထိုအားတက်လွန်းသည်ကို။ ဝိနိဂ္ဂက္ခိတ္တာ၊ နိပ်ခြင်းကြောင့်။
ဥဒ္ဓစ္စံ၊ ဥဒ္ဓစ္စကို။ ပရဟတိ၊ ပယ်စွန့်၏။ ဇေမ္မိ၊ ကျသို့လည်း။ စိတ္တံ၊
စိတ်သည်။ ဝိက္ခေပံ၊ ယုံ့လွင့်ခြင်းသို့။ နဂစ္ဆတိ၊ မရောက်။ အသိကာတံ

ညွတ်လွန်းသော၊ စိတ္တံ၊ စိတ်သည်၊ ဂုဏ်နုပတိတ်၊ ဂုဏ်ဖြစ်ရာကျမ်း
 တံ၊ ထိုညွတ်လွန်းသည်ကို၊ သဒ္ဓါဇာနော၊ ဆင်ခြင်သည်၊ ဟုတ္ထာ၊
 ဖြစ်ခြင်းကြောင့်၊ ဂုဏ်၊ ဂုဏ်ကို၊ ပဇာတိ၊ ပယ်စွန့်၊ ဇိ၊ ဇိဝိ၊
 ကျသို့လည်း၊ စိတ္တံ၊ စိတ်သည်၊ ဝိက္ခေပံ၊ ဗျံ၊ လွင့်ခြင်းသို့၊ နဂစ္ဆတိ၊
 မရောက်၊ အပကာတံ၊ မညွတ်လွန်းသော၊ စိတ္တံ၊ စိတ်သည်၊ ဗျာပါ
 ဒါနုပတိတ်၊ ဒေါသဖြစ်ရာကျမ်း၊ တံ၊ ထိုမညွတ်လွန်းသည်ကို၊
 သဒ္ဓါဇာနော၊ ဆင်ခြင်သည်၊ ဟုတ္ထာ၊ ဖြစ်ခြင်းကြောင့်၊ ဗျာပါဒံ၊ ဒေါသ
 ကို၊ ပဇာတိ၊ ပယ်စွန့်၊ ဇိ၊ ဇိဝိ၊ ကျသို့လည်း၊ စိတ္တံ၊ စိတ်သည်၊
 ဝိက္ခေပံ၊ ဗျံ၊ လွင့်ခြင်းသို့၊ နဂစ္ဆတိ၊ မရောက်၊ ကုဇေဟိ၊ ဆယ်ငှာနေ
 တိ၊ ကျ်၊ ဝါးသောငှာနတို့ဖြင့်၊ ပရိသုဒ္ဓံ၊ စင်ကြယ်သော၊ စိတ္တံ၊ စိတ်
 သည်၊ ပရိယောဒါတံ၊ ပြီးပြီးပြန်၊ တလကလကဖြူစင်သည်ဖြစ်စွာ
 ဇကတ္တဂတံ၊ ကိလေသာအဖော်ကင်း၊ တကိုယ်တည်းခြင်းသို့ရောက်
 သည်၊ ဟောတိ၊ ဖြစ်၏။

ကတမံတံ ဇကတ္တံ၊ ဝယလက္ခဏုပဋ္ဌာနေကတ္တံ၊ ဝယလက္ခဏု
 ပဋ္ဌာနေကတ္တံ ဝိပဿကနံ။

တံ ဇကတ္တံ၊ ထိုဇကတ္တသည်၊ ကတမံ၊ အဘယနည်း၊ ဝယ
 လက္ခဏုပဋ္ဌာနံ၊ အဗျက်လက္ခဏာထင်ခြင်းသည်ကား၊ ဇကတ္တံ၊ ဇကတ္တ
 တည်း၊ ဝယလက္ခဏုပဋ္ဌာနံ၊ အဗျက်လက္ခဏာထင်ခြင်းသည်ကား၊
 ကတမေသာနံ၊ အဘယပုဂ္ဂိုလ်တို့၏၊ ဇကတ္တံ၊ ဇကတ္တနည်း၊ ဝယ
 လက္ခဏုပဋ္ဌာနံ၊ အဗျက်လက္ခဏာထင်ခြင်းသည်ကား၊ ဝိပဿကနံ၊
 ဝိပဿနာကိုအားထုတ်ကုန်သော ဝေသာဂီပုဂ္ဂိုလ်တို့၏၊ ဇကတ္တံ၊
 ဇကတ္တတည်း။

ဝယလက္ခဏုပဋ္ဌာနေကတ္တံ၊ တရသော ဣဋ္ဌာနဖြင့်၊ ကိလေသာ
 အဖော်ကင်း၊ တကိုယ်တည်းခြင်းသို့ရောက်သော၊ ဘေးဂြို၏ဘေး -
 မဂြိုဟု၊ ဤသောနောက်စိတ်သည်၊ နှောင့်၊ ဤကိတ်ပင်သောနီဝရကာ၊
 ကိလေသာအညစ်အကြေးမှ၊ မစင်ကြယ်သေးသော်လည်း၊ အခြားမဲ့
 ပြု၊ ဘေးဂြို၏ဘေးမဂြိုဟု၊ ဆင်ခြင်သောဂြေ့၊ စိတ်၏ပရိကံ
 လာသော အလို့အားဖြင့်၊ ဘေးဂြို၏ဘေးမဂြိုဟု၊ ဤသောနောက်
 စိတ်၏ဥပ္ပါဒက္ခဏာ၊ အကျင့်၏စင်ကြယ်ခြင်းသို့၊ ပြေးဝင်သည်
 လည်းဖြစ်၏။ တဩမန္တိတ္တံ၊ ပေက္ခာ၏နိစ္စအလို့အားဖြင့်၊
 ဘေးဂြို၏ဘေးမဂြိုဟု၊ ဤသောနောက်စိတ်၏နိစ္စက္ခဏာ၊ ပေက္ခာ
 ကိုပွားသည်လည်းဖြစ်၏။ ဉာဏ်၏နိစ္စဖြီးဆုံးသောအလို့အား
 ဖြင့်၊ ဘေးဂြို၏ဘေးမဂြိုဟု၊ ဤသောနောက်စိတ်၏ဘင်္ဂက္ခဏာ၊
 ဘာဝနာဖြီးဆုံးသည်လည်းဖြစ်၏။
 ဣဒိနာ၊ ဇကေနဋ္ဌာနေနံ ဇကတ္တဂတံစိတ္တံ၊ ပရိပဒါဝိသုဒ္ဓိ
 ပက္ခန္ဓာပေတတိ၊ ဥပေက္ခာနုဖြူပတိတန္တံ၊ ဉာဏေနသမ္ပဟံသိတံ။

ကုမိနာ ဇကေန ဌာနေန။ ဝယလက္ခကု ပဌာနေကတ္ထိ၊ တဗ္ဗ
သောဏ္ဍိဌာနဖြင့်။ ဇကတ္ထဂတံ၊ ကိလေသာအဖော်ကင်း၊ တကိုယ်
တည်းခြင်းသို့ ရောက်သော၊ စိတ္တံ၊ စိတ်သည်။ ပဋိပဒါဝိသုဒ္ဓိ
ပက္ခန္ဓုပေ၊ အကျင့် ဖြစ်ကြွယ်ခြင်းသို့ ပြေးဝင်သည်လည်း။
ဟောတိ၊ ဖြစ်၏။ ဥပေက္ခာနုမြူဟိတဉ္စ၊ ဥပေက္ခာကို ပွားသည်လည်း။
ဟောတိ၊ ဖြစ်၏။ ဉာဏေန- ဉာဏဿ ကိစ္စနိပ္ပတ္တိံ ဝေသေန၊ ဉာဏ်ဖြင့်
ကိစ္စပြီးဆုံးသော အလို့အားဖြင့်၊ သမ္ပဟံသိတဉ္စ၊ ဘာဝနာပြီးဆုံးသည်
လည်း။ ဟောတိ၊ ဖြစ်၏။ "

အာဒိနဝါနုပဿနာ ဉာဏဿ၊ ဇကော အာဒိ။ ကိမဇ္ဈေ။ ကိပရိ
ယောသာနံ။ အာဒိနဝါနုပဿနာ ဉာဏဿ၊ ပဋိပဒါဝိသုဒ္ဓိအာဒိ၊ ဥပေက္ခာ
နုမြူဟနိမဇ္ဈေ၊ သမ္ပဟံသနာ ပရိယောသာနံ။ "

အာဒိနဝါနုပဿနာ ဉာဏဿ၊ အာဒိနဝဉာဏ်၏။ ဇကော၊ အ
ဘယ်သည်ကား။ အာဒိ၊ အစနည်း။ ကိ၊ အဘယ်သည်ကား။ မဇ္ဈေ၊
အလယ်နည်း။ ကိ၊ အဘယ်သည်ကား။ ပရိယောသာနံ၊ အဆုံးနည်း။
အာဒိနဝါနုပဿနာ ဉာဏဿ၊ အာဒိနဝဉာဏ်၏။ ပဋိပဒါဝိသုဒ္ဓိ၊ အ
ကျင့် ဖြစ်ကြွယ်ခြင်းသည်ကား။ အာဒိ၊ အစတည်း။ ဥပေက္ခာ
နုမြူဟနာ၊ ဥပေက္ခာကို ပွားခြင်းသည်ကား။ မဇ္ဈေ၊ အလယ်
တည်း။ သမ္ပဟံသနာ၊ ဘာဝနာ ဖြစ်ပြီး ဆုံးခြင်းသည်ကား။ ပရိ
ယောသာနံ၊ အဆုံး တည်း။ "

အာဒိနဝါနုပဿနာ ဉာဏဿ ပဋိပဒါဝိသုဒ္ဓိအာဒိ။ အာဒိဿ
ကတိလက္ခဏာနိ။ အာဒိဿတိကိလက္ခဏာနိ။ "

အာဒိနဝါနုပဿနာ ဉာဏဿ၊ အာဒိနဝဉာဏ်၏။ ပဋိပဒါ
ဝိသုဒ္ဓိ၊ အကျင့် ဖြစ်ကြွယ်ခြင်းသည်ကား။ အာဒိ၊ အစတည်း။
အာဒိဿ၊ အစ၏။ လက္ခဏာနိ၊ လက္ခဏာတို့သည်ကား။ ကတိ၊
အဘယ်မျှတို့နည်း။ အာဒိဿ၊ အစ၏။ လက္ခဏာနိ၊ လက္ခဏာ
တို့သည်ကား။ တိကိ၊ သုံးပါးတို့တည်း။ "

စိတ်ညစ်ကြေး တာက- ကိလေသာ။ အာဂုံ မထင်- မြေးရှက်
ပိတ်ပင်တာက- နိဝရဏ။ နိဝရဏဟု ဆိုအပ်သော၊ အကြင်
ကိလေသာအပေါင်းက၊ ဘေးရှိ ဖြစ်-ဘေး မရှိဟု၊ ဂှသော နောက်
စိတ်၏၊ ဂှစွင့် ယှက်ကွက်၊ အန္တေဋ်- အရှက်- အပိတ်- အပင်၊
ဧန္တေဋ် ဂှက်ပိတ်ပင်သော နိဝရဏ။ ကိလေသာအညစ်အကြေးမှ၊
အခြားမဲ့ပြု၊ ဘေးရှိ ဖြစ်-ဘေး မရှိဟု၊ ဆင်ခြင်သော ဂှေ့စိတ်၊ စင်
ကြယ်တာကလည်း လက္ခဏာ တပါး။ " စင်ကြယ်သည်၏အဖြစ်
ကြောင့်၊ အခြားမဲ့ပြု၊ ဘေးရှိ ဖြစ်-ဘေး မရှိဟု၊ ဆင်ခြင်သော ဂှေ့စိတ်၊
မဇ္ဈိ မသမထ နိမိတ်သို့ ရောက်ထားကလည်း လက္ခဏာ တပါး။
ယုတ်သောအတို့အစု၊ လွန်သောအတို့အစု၊ နှစ်စုတို့သို့၊ မရောက်ခြင်း

ကြောင့်မေတ္တိမေ။ အနုယယ- ပရိယတ္တန- ဘဝတဖန- သန္တာနာဒဂုဏ်-
 ခြုတ်သော နိဗ္ဗာန်အထူးနှင့်တကွ၊ ဆန့်ကျင်ဘက်ဖြစ်သော နိဂရုဏာ၊
 ကိလေသာအကုသိုလ်တရားတို့၏- ငြိမ်းခြင်းကြောင့်- သမထ။
 ယောဂီပုဂ္ဂိုလ်၏။ မဂ်- မိလ်- နိဗ္ဗာန်- ၃- တန့်သော သုခ၊ ၇- သော အထူး-
 တို့၏ အကြောင်း ဖြစ်ခြင်း ကြောင့်- နိမိတ္တ။ ကျွန်မေတ္တိမေ သမထ နိမိတ်
 မည်သည်ကား။ ယုတ်သော အဘို့ အစ၊ လွန်သော အဘို့ အစ၊ နှစ်ခုတို့
 သို့၊ မရောက်စေရ။ အညီအမျှ ဖြစ်သော၊ ဘေးရှိ ၏- ဘေး မရှိ ဟု၊
 ဂြုသော နောက်စိတ်၏။ သ- ကျိ တိ အင်္ဂါ၊ ဝိပဿနာ သမာဓိ သာ-
 တည်း။ ကျိ ဝိပဿနာ သမာဓိ ဖြင့်၊ တည်သည် ၏ အဖြစ်သို့ ရောက်
 ကတည်းက၊ နှိုချိုနှိုချို ချည်၊ အစဉ်သဖြင့်၊ တဆင့်ထက်တဆင့်၊ ရင့်
 ကျက်သော နှိုချိုချိုကို၊ ထိုနှိုချိုကို ပင်၊ နှိုချိုချို ဆိုရသော၊ တစဉ်
 တည်း ရင့်ကျက်သော နည်းဖြင့်၊ ထိုဘေးရှိ ၏- ဘေး မရှိ ဟု၊ ဂြုသော
 နောက်စိတ်၏ အခြား မဲ့ဖြူ၊ ဘေးရှိ ၏- ဘေး မရှိ ဟု၊ ဆင်ခြင်သော ရှေ့-
 စိတ်၊ မေတ္တိမေ သမထ နိမိတ်သို့ ရောက်သည် မည် ၏။ ရောက်သည်
 ၏ အဖြစ်ကြောင့်၊ ထို- မေတ္တိမေ သမထ နိမိတ်သို့၊ ပြေးဝင်သည် မည်
 ၏။ ကျသို့၊ ဘေးရှိ ၏- ဘေး မရှိ ဟု၊ ဂြုသော နောက်စိတ်၏ အခြား
 မဲ့ဖြူ၊ ဘေးရှိ ၏- ဘေး မရှိ ဟု၊ ဆင်ခြင်သော ရှေ့- စိတ်၊ မေတ္တိမေ သမထ
 နိမိတ်သို့ ပြေးဝင်တာ ကလည်း လက္ခဏာ တပါး။

ယောတဿ ပရိ ဗန္ဓော ဝာတော စိတ္တံ ဝိသုဇ္ဈတိ၊ ဝိသုဒ္ဓတ္တာ
 စိတ္တံ မေတ္တိမံ သမထ နိမိတ္တံ ပဋိပဇ္ဇတိ၊ ပဋိပုဒ္ဓတ္တာ တတ္ထစိတ္တံ
 ပက္ခန္ဓတိ။ ယန္တပရိ ဗန္ဓော စိတ္တံ ဝိသုဇ္ဈတိ။ ယန္တဝိသုဒ္ဓတ္တာ စိတ္တံ
 မေတ္တိမံ သမထ နိမိတ္တံ ပဋိပဇ္ဇတိ။ ယန္တပဋိပုဒ္ဓတ္တာ တတ္ထစိတ္တံ
 ပက္ခန္ဓတိ။

ယော နိဂရုဏာ သင်္ခါတော ကိလေသာဂဏော၊ နိဂရုဏာ ဟု ဆိုအပ်-
 သော အကြင် ကိလေသာ အပေါင်း သည်ကား။ တဿ၊ ထိုစိတ်၏။
 ပရိဗန္ဓော၊ အနှောင့်- အရှက်- အပိတ်- အပင်တည်း။ တတော၊ ထိုနှောင့်-
 ရှက်ပိတ်ပင်သော နိဂရုဏာ ကိလေသာ အညစ်အကြေးမှ။ စိတ္တံ၊ စိတ်
 သည်။ ဝိသုဇ္ဈတိ၊ စင်ကြယ်၏။ ဝိသုဒ္ဓတ္တာ၊ စင်ကြယ်သည် ၏ အဖြစ်
 ကြောင့်။ စိတ္တံ၊ စိတ်သည်။ မေတ္တိမံ သမထ နိမိတ္တံ၊ မေတ္တိမေ သမထ နိမိတ်
 သို့။ ပဋိပဇ္ဇတိ၊ ရောက်၏။ ပဋိပုဒ္ဓတ္တာ၊ ရောက်သည် ၏ အဖြစ်
 ကြောင့်။ စိတ္တံ၊ စိတ်သည်။ တတ္ထ၊ ထို မေတ္တိမေ သမထ နိမိတ်သို့။
 ပက္ခန္ဓတိ၊ ပြေးဝင်၏။ ပရိဗန္ဓော၊ နှောင့် ရှက်ပိတ်ပင်သော နိဂ-
 ရုဏာ ကိလေသာ အညစ်အကြေးမှ။ စိတ္တံ၊ စိတ်သည်။ ယန္တဝိသုဇ္ဈတိ၊
 အကြင် စင်ကြယ်တာ ကလည်း လက္ခဏာ တပါး။ ဝိသုဒ္ဓတ္တာ၊ စင်
 ကြယ်သည် ၏ အဖြစ်ကြောင့်။ စိတ္တံ၊ စိတ်သည်။ မေတ္တိမံ သမထ
 နိမိတ္တံ၊ မေတ္တိမေ သမထ နိမိတ်သို့။ ယန္တပဋိပဇ္ဇတိ၊ အကြင် ရောက်ထား

ကလည်း လက္ခဏာတပါး ပဋိပတ္တိတို့ ရောက်သည့်အခါ၌
ကြောင့် စိတ္တံ၊ စိတ်သည် တတ္ထံ၊ ထိုမဇ္ဈိမသထံမှ စိတ်သို့ ယူ
ပက္ခန္ဓာတို့အကြောင်း ဝင်သာကလည်း လက္ခဏာတပါး
အာဒိနဝါနုပဿနာညာဏဿ ပဋိပဿိသည့် အာဒိနဝါနုပဿ

ကုမာနိ တိဏိလက္ခဏာနိ
အာဒိနဝါနုပဿနာညာဏဿ၊ အာဒိနဝါနုပဿနာညာဏံ၊ ပဋိပဿိ
ဝိသည့်၊ အကျင့်ဖြစ်ကြွယ်ခြင်း သည်ကား၊ အာဒိနဝါနုပဿနာ
အာဒိနဝါနုပဿနာ၊ လက္ခဏာနိ၊ လက္ခဏာတို့သည်ကား၊ ကုမာနိတိဏိ
ကျသုံးပါးတို့ တည်း။

တေနဝုစ္စတိအာဒိနဝါနုပဿနာညာဏံ၊ အာဒိနဝါနုပဿနာညာဏံ
ဟောတိ၊ တိလက္ခဏသမ္ပန္နိန္ဒြိယံ။
တေန၊ ဆိုကြောင့်၊ အာဒိနဝါနုပဿနာညာဏံ၊ အာဒိနဝါနုပဿနာညာဏံ
သည်၊ အာဒိနဝါနုပဿနာညာဏံ၊ အာဒိနဝါနုပဿနာညာဏံ၊ အာဒိနဝါနုပဿနာညာဏံ
တိ၊ ဖြစ်၏။ တိလက္ခဏသမ္ပန္နိန္ဒြိယံ၊ သုံးပါး သော လက္ခဏာနှင့် ဖြည့်စွဲ
သည်လည်း။ ဟောတိ၊ ဖြစ်၏။ ကုတိ၊ ကျသို့။ ဝုစ္စတိ၊ ဆိုအပ်၏။

အာဒိနဝါနုပဿနာညာဏဿ၊ ဥပေက္ခာနုဖြူဟနာမဇ္ဈိယံ။ မဇ္ဈိယံ
ကတိလက္ခဏာနိ။ မဇ္ဈိယံ တိဏိလက္ခဏာနိ။

အာဒိနဝါနုပဿနာညာဏဿ၊ အာဒိနဝါနုပဿနာညာဏံ၊ ဥပေက္ခာနုဖြူ
ဟနာ၊ ဥပေက္ခာကို မွှားခြင်းသည်ကား။ မဇ္ဈိယံ၊ အလယ်တည်း။
မဇ္ဈိယံ၊ အလယ်၏။ လက္ခဏာနိ၊ လက္ခဏာတို့သည်ကား။ ကတိ၊
အဘယ်မျှတို့နည်း။ မဇ္ဈိယံ၊ အလယ်၏။ လက္ခဏာနိ၊ လက္ခဏာ
တို့သည်ကား။ တိဏိ၊ သုံးပါးတို့တည်း။

နောင့် ဂှက်ပိတ်ပင်သောနိဝရဏ၊ ကိလေသာအညစ်အကြေး
မှ၊ စင်ကြယ်သောစိတ်ကို၊ သုတ်သင်ရှင်းလင်းဘွယ်မရှိသည်
၏အဖြစ်ကြောင့်၊ စင်ကြယ်စေရန်၊ တဖန်သုတ်သင်ရှင်းလင်း
ခြင်း၌၊ ကြောင့်ကြမ္မာမပြု၊ စင်ကြယ်သောစိတ်ကိုအညစ်အကြေး
မရှိဖြစ်ဟု၊ အညီအညွတ်ပြု၊ လျစ်လျူရှုတာကလည်း လက္ခဏာ
တပါး။ ။ သုတ်သောအဘို့အစု၊ လွန်သောအဘို့အစု၊ နှစ်ခုတို့သို့၊ မ
ရောက်စေရ၊ အညီအမျှ၊ သမထသို့ရောက်သည်၏အဖြစ်ကြောင့်၊
သမထသို့ရောက်သောစိတ်ကို၊ တဖန်အညီအမျှတပါး၊ တည်ထား
ခြင်း၌၊ ကြောင့်ကြမ္မာမပြု၊ သမထသို့ရောက်သောစိတ်ကို၊ မသုတ်
မလွန်ဖြစ်ဟု၊ အညီအညွတ်ပြု၊ လျစ်လျူရှုတာကလည်း လက္ခဏာ
တပါး။ ။ အနုသယ- ပရိယုဋ္ဌာနိ၊ ဘဝတဖန်- ခန္ဓာနာမ်ဂုဗ်- မြတ်မြတ်
သောခဏ၊ သမထသို့၊ ရောက်သည်၏အဖြစ်ကြောင့် သာဗျာဏလည်း
ဂုံခါမငြိမ်း၊ ကိမ်း ယှဉ်ပောနော၊ ဆက်ဆံသော ကိလေသာကိုပယ်
စွန့်ကျ၊ ကိလေသာအဖော်ကင်း၊ တကိုယ်တည်းခြင်း ထင်သောစိတ်ကို
တဖန်ကိလေသာအဖော်ကင်း၊ တကိုယ်တည်းခြင်း ထင်စေခြင်း၌၊ ကြောင့်
မပြု၊ ကိလေသာအဖော်ကင်း၊ တကိုယ်တည်းခြင်း ထင်သောစိတ်ကို

အဖော်မရှိ ဖြစ်ဟု အညီအညွတ်ဖြူ လျစ်လျူရှု တာကလည်း
လက္ခဏာ တပါး။

ဝိသုဒ္ဓိစိတ္တံ အာဇာနည်ပေက္ခတိ။ သမထပဋိပ္ပန္နံ အာဇာနည်ပေက္ခတိ။
ဇကတ္တုပဋ္ဌာနံ အာဇာနည်ပေက္ခတိ။ ယဉ္ဇဝိသုဒ္ဓိစိတ္တံ အာဇာနည်ပေက္ခတိ။
ယဉ္ဇသမထပဋိပ္ပန္နံ အာဇာနည်ပေက္ခတိ။ ယဉ္ဇဇကတ္တုပဋ္ဌာနံ အာဇာနည်
ပေက္ခတိ။

ဝိသုဒ္ဓိ၊ စင်ကြယ်သော။ စိတ္တံ၊ စိတ်ကို။ အာဇာနည်ပေက္ခတိ၊ လျစ်
လျူရှုခြင်း။ သမထပဋိပ္ပန္နံ၊ သမထသို့ ရောက်သော။ စိတ္တံ၊ စိတ်ကို။
အာဇာနည်ပေက္ခတိ၊ လျစ်လျူရှုခြင်း။ ဇကတ္တုပဋ္ဌာနံ၊ ကိလေသာအဖော်
ကင်း၊ တကိုယ်တည်း ဖြင်း ထင်သော။ စိတ္တံ၊ စိတ်ကို။ အာဇာနည်ပေက္ခတိ၊
လျစ်လျူရှုခြင်း။ ဝိသုဒ္ဓိ၊ စင်ကြယ်သော။ စိတ္တံ၊ စိတ်ကို။ ယဉ္ဇအာဇာနည်
ပေက္ခတိ၊ အကြင်လျစ်လျူရှု တာကလည်း လက္ခဏာတပါး။ သမထ
ပဋိပ္ပန္နံ၊ သမထသို့ ရောက်သော။ စိတ္တံ၊ စိတ်ကို။ ယဉ္ဇအာဇာနည်ပေက္ခတိ၊
အကြင်လျစ်လျူရှု တာကလည်း လက္ခဏာတပါး။ ဇကတ္တုပဋ္ဌာနံ၊
ကိလေသာအဖော်ကင်း၊ တကိုယ်တည်း ဖြင်း ထင်သော။ စိတ်ကို။

ယဉ္ဇအာဇာနည်ပေက္ခတိ၊ အကြင်လျစ်လျူရှု တာကလည်း လက္ခဏာတပါး။

အာဒိနဝါနုပဿနာ ဉာဏဿ ဥပေက္ခာနုဖြူဟနာ မဇ္ဈေ၊
မဇ္ဈေသာ ကုမာနိတိ ကိလက္ခဏာနိ။

အာဒိနဝါနုပဿနာ ဉာဏဿ၊ အာဒိနဝ ဉာဏ်ဖြင့်။ ဥပေက္ခာ
နုဖြူဟနာ၊ ဥပေက္ခာကို ပွားဖြင်း သည်ကား။ မဇ္ဈေ၊ အလယ်တည်း။
မဇ္ဈေသာ၊ အလယ်ဖြင့်။ ကိလက္ခဏာနိ၊ လက္ခဏာတို့သည်ကား။ ကုမာနိ
တိကိ၊ ကျသုံးပါးတို့တည်း။

တေန ဝုစ္စတိ အာဒိနဝါနုပဿနာ ဉာဏံ၊ မဇ္ဈေ ကလျာဏဉ္ဇေ
ဟောတိ၊ တိလက္ခဏာသမ္ပန္နိန္ဒြိယံ။

တေန၊ ထို့ကြောင့်။ အာဒိနဝါနုပဿနာ ဉာဏံ၊ အာဒိနဝ ဉာဏ်
သည့်။ မဇ္ဈေ ကလျာဏဉ္ဇေ၊ အလယ်ဖြင့် ကောင်းဖြင်း နှင့်ဖြင့်
နှင့်သည်လည်း။ ဟောတိ၊ ဖြစ်ဖြင့်။ တိလက္ခဏာသမ္ပန္နိန္ဒြိယံ၊ သုံးပါးသော
လက္ခဏာနှင့် ပြည့်စုံသည်လည်း။ ဟောတိ၊ ဖြစ်ဖြင့်။ ကုတိ၊ ကျ
သို့။ ဝုစ္စတိ၊ ဆိုအပ်ဖြင့်။

ဤသို့၊ အာဒိနဝါနုပဿနာ ဉာဏံ၊ တဘက်ကမ်း ရောက်သော
ယောဂီပုဂ္ဂိုလ်ဖြင့်။ အာဒိနဝ ဉာဏံ - ထင်ပုံ - ဖြင်ပုံ။ သိပုံ - ဖတ်ပုံ။
ဂါပုံ - အညီအညွတ်ဖြူ ဖြစ်ပုံ။ ကိလေသာကို ပယ်ပုံ - ကိလေသာ
ကို ပယ်သော ကိစ္စနှင့် ပြည့်စုံပုံ။ ဘာဝနာဖြူ စင်ပုံ - ဘာဝနာသည်
ကြေးပုံ။ ဘာဝနာဖြိုးဆုံးပုံ - ဘာဝနာ မဖြိုးဆုံးပုံ။ အလုံးစုံကို

အသေအချာ ဖတ်သို့ ရှု ကား။
တဘက်ကမ်း ရောက်သော၊ အာဒိနဝ ဉာဏ်နှင့် ပြည့်စုံသော။

အာဒိနဝ ဉာဏ်ဖြင့် သိပုံ ဖတ်ပုံ ဖြင်ပုံ ထင်ပုံ တဘက်ကမ်း ရောက်သော ယောဂီပုဂ္ဂိုလ်ဖြင့်

xx

ယောဂီပုဂ္ဂိုလ်ဟူသည့်ကား။ ယုတ်လည်း မယုတ်၊ လွန်လည်း မလွန်၊ အညီအမျှ၊ ဝီရိယထောက်ပံ့သောအတိုင်း ဖြစ်သော၊ ဝိပဿနာစိတ်ကို၊ တဩမဇ္ဈိတ္ထုပေက္ခာအလိုအားဖြင့်၊ ကောင်းစွာအညီအညွတ်ဂုဏ်သာနေ၏။

(ထင်ပုံ-ဖြင့်ပုံ။ သိပုံ-မှတ်ပုံ၊ ဂုဏ်ပုံ-အညီအညွတ်ဂုဏ်နေပုံ)

ကား။ ဥပလက္ခဏာနည်းဖြင့်ပြသော။ ဖြစ်သောသဘောသည်ကား- သင်္ခါရ။ မဖြစ်သောသဘောသည်ကား- နိဗ္ဗာန်။ ကျသို့၊ ဘေးရှိ၏။ ဘေးမရှိဟု၊ ဂုဏ်သောဉာဏ်အစဉ်၊ အလိုလိုထင်အောင်၊ ထိုထိုအာရုံ၊ တပြုံတည်း မလွတ်၊ သိမှတ်ဝတ်ဖြူသောဝိပဿနာစိတ်ကို၊ တဩမဇ္ဈိတ္ထုပေက္ခာအလိုအားဖြင့်၊ ကောင်းစွာအညီအညွတ်ဂုဏ်သာနေ၏။ အညီအညွတ်ဂုဏ်နေသောကာလ၊ ကိလေသာကိုပယ်သောကိစ္စ၊ ဝိပဿနာပညိန္ဒြေ၊ ဘာဝနာချိန်ကျပြီဟု၊ ဝိပဿနာဉာဏ်အားရှေ့ရှုထင်အောင်၊ ရှေးကာလက-ဆောင်ရွက်ခဲ့သော၊ ပါဠိဟာရိယပညာ၊ ကိလေသာကိုပယ်သောကိစ္စမရှိသောအလို၊ ဝိပဿနာပညာနှင့်၊ အသိလက္ခဏာတူသော အလိုအားဖြင့်၊ ဝိပဿနာပညာက၊ ကိလေသာကိုပယ်သောကိစ္စ၊ လွန်လည်းလွန်၏။ ကိလေသာကိုပယ်လည်းပယ်၏။ ဝိပဿနာပညိန္ဒြေ၊ ဘာဝနာချိန်ကျလည်းကျ၏။

တထာပဂ္ဂဟိတံ၊ စိတ္တံသာ ခုက်၊ အဇ္ဈိပေက္ခာတိဥပေက္ခာဝသေန၊ ပညာဝသေန၊ ပညိန္ဒြေယံ၊ အဓိမတ္တံဟောတိ။

တထာပဂ္ဂဟိတံ၊ ယုတ်လည်း မယုတ်၊ လွန်လည်း မလွန်၊ အညီအမျှ၊ ဝီရိယထောက်ပံ့သောအတိုင်း ဖြစ်သော။ စိတ္တံ၊ ဝိပဿနာစိတ်ကို။ ဥပေက္ခာဝသေန၊ တဩမဇ္ဈိတ္ထုပေက္ခာအလိုအားဖြင့်။ သာခုက်၊ ကောင်းစွာ။ အဇ္ဈိပေက္ခာတိ၊ အညီအညွတ်ဂုဏ်။ ပညာဝသေန၊ ပါဠိဟာရိယပညာအလိုအားဖြင့်။ ပညိန္ဒြေယံ၊ ဝိပဿနာပညိန္ဒြေသည်။ အဓိမတ္တံ၊ ကိလေသာကိုပယ်သောကိစ္စလွန်သည်ဟောတိ၊ ဖြစ်၏။

(ကိလေသာကိုပယ်ပုံ- ကိလေသာကိုပယ်သောကိစ္စနှင့်)

ပြည့်စုံပုံ- ဝိပဿနာပညိန္ဒြေဘာဝနာချိန်ကျပုံကား။)

ဥပလက္ခဏာနည်းဖြင့်ပြသော။ ဖြစ်သောသဘောသည်ကား- သင်္ခါရ။ မဖြစ်သောသဘောသည်ကား- နိဗ္ဗာန်။ ကျသို့၊ ဘေးရှိ၏။ ဘေးမရှိဟု၊ ဂုဏ်သောဉာဏ်အစဉ်၊ အလိုလိုထင်အောင်၊ ထိုထိုအာရုံ၊ တပြုံတည်း မလွတ်၊ သိမှတ်ဝတ်ဖြူသောဝိပဿနာစိတ်ကို၊ တဩမဇ္ဈိတ္ထုပေက္ခာအလိုအားဖြင့်၊ ကောင်းစွာအညီအညွတ်ဂုဏ်သာနေသောကာလ၊ ဝိပဿနာစိတ်၊ ကိလေသာမှလွတ်၏။ ဝိပဿနာစိတ်၊ ကိလေသာကလွတ်မှ၊ ဝိပဿနာပညိန္ဒြေ၊ ဘာဝနာချိန်ကျ၏။

ဝိပဿနာပညာဖြင့်၊ ဘာဝနာချိန်ကျမှ၊ ကိလေသာကိုပယ်သောကိစ္စ၊
 ဝိပဿနာပညာဖြင့်၊ ဘာဝနာချိန်ကျဖြင့်၊ ဝိပဿနာဉာဏ်အား၊ ရှေး၅
 ထင်အောင်၊ ရှေးကလကသောငှာဖြင့်၊ ဝိပဿနာဉာဏ်အား၊ ဝိပဿနာပညာဖြင့်၊
 ကိလေသာကိုပယ်သောကိစ္စ၊ မရှိသောအလို၊ ဝိပဿနာပညာဖြင့်၊ အသိ
 လက္ခဏာ တူသောအလိုအားဖြင့်၊ ဝိပဿနာပညာက၊ ကိလေသာကို
 ပယ်သောကိစ္စ၊ လွန်လည်း လွန်၏။ ကိလေသာကိုပယ်လည်းပယ်
 ၏။ ဝိပဿနာပညာဖြင့်၊ ဘာဝနာချိန်ကျလည်း ကျ၏။

ဥပေက္ခာဝသေ့န နှစ်ခု ကိလေသေဟိစိတ္တံ ဝိမုစ္ဆတိ၊ ဝိမောက္ခ
 ဝသေ့န ပညာဝသေ့န ဝညိန္ဒြိယံ အဓိမတ္တံ ဟောတိ။

ဥပေက္ခာဝသေ့န၊ တဏှာမဇ္ဈိတ္တုပေက္ခာအလိုအားဖြင့်၊ နှစ်ခု
 ကိလေသေဟိ၊ အထူးထူးသောကိလေသာတို့မှ၊ စိတ္တံ၊ ဝိပဿနာ
 စိတ်သည်။ ဝိမုစ္ဆတိ၊ လွတ်၏။ ဝိမောက္ခဝသေ့န၊ လွတ်သောအလို
 အားဖြင့်၊ ပညာဝသေ့န၊ ဝိပဿနာဉာဏ်အားဖြင့်၊ ဝညိန္ဒြိယံ၊
 ဝိပဿနာပညာဖြင့်သည်။ အဓိမတ္တံ၊ ကိလေသာကိုပယ်သောကိစ္စလွန်
 သည်။ ဟောတိ၊ ဖြစ်၏။

(ဘာဝနာကိုပွားပုံ- ဘာဝနာကိုပွားသောကိစ္စနှင့်ပြည့်စုံပုံ-
 ဘာဝနာဖြိုးဆုံးပုံကား)။

ဥပလက္ခဏာနည်းဖြင့်ဖြင့်၊ ဖြစ်သောသဘောသည်ကား-
 သင်္ခါရ၊ မဖြစ်သောသဘောသည်ကား- နိဗ္ဗာန်။ ကျသို့၊ ဘေးရှိ၏။
 ဘေးမရှိဟု၊ ဂှုသောဉာဏ်အစဉ်၊ အလိုလိုထင်အောင်၊ ထိုထိုအရာ၊
 တဖြုတ်တည်း မလွတ်၊ သိမှတ်ဝတ်ပြုသော၊ ဝိပဿနာစိတ်ကို၊
 တဏှာမဇ္ဈိတ္တုပေက္ခာအလိုအားဖြင့်၊ ကောင်းစွာအညီအညွတ်
 ဂှုဏှနေသောကာလ၊ ဝိပဿနာစိတ်၊ ကိလေသာမှလွတ်သည်
 ၏အဖြစ်ကြောင့်။ ဝိပဿနာစိတ္တုပ္ပါဒ်မှာပါသော၊ သမာဓိ- ပညာ-
 အားဖြင့်- ၂- ပါး။ ကုန္ဒေအားဖြင့်- ၅- ပါး။ ထို- ၇- ပါးသောတရား
 တို့သည်၊ ကိလေသာမှလွတ်သောကိစ္စ၊ တူကြကုန်၏။ ကိလေ
 သာမှလွတ်သောကိစ္စ၊ တူကြသောအနက်သဘောကြောင့်၊
 ယောဂီမုဂ္ဂိုလ်၏ဉာဏ်အား၊ လေးပါးသောဘာဝနာတို့သည်
 ပြည့်စုံခြင်း သို့ ရောက်ကြကုန်၏။

ဝိမုတ္တိတ္တိတေ ဓမ္မာ ဇကုသာဟောန္တိ၊ ဇကုသဋ္ဌေန ဘာဝနာ
 ဝိမုတ္တိတ္တိ၊ ကိလေသာမှလွတ်သည်၏အဖြစ်ကြောင့်၊ ဝေ
 ဓမ္မာ၊ ထို- ၇- ပါးသောတရားတို့သည်။ ဇကုသာ၊ ကိလေသာမှ၊
 လွတ်သောကိစ္စ၊ တူကြကုန်သည်။ ဟောန္တိ၊ ဖြစ်ကြကုန်၏။ ဇကု
 သဋ္ဌေန၊ ကိလေသာမှလွတ်သောကိစ္စ၊ တူကြသောအနက်သဘော
 ကြောင့်။ ယောဂီနော၊ ယောဂီမုဂ္ဂိုလ်၏။ ဉာဏဿ၊ ဉာဏ်အား။
 ဘာဝနာ၊ ၄- ပါးသောဘာဝနာတို့သည်။ ပါရိယုဂီ၊ ပြည့်စုံခြင်းသို့။

၀၂၅၅၅၊ ရှေးကကြာကုန်၏။

အာဒိနဝါနုပဿနာဉာဏဿ၊ သမ္ပဟံသနာ၊ ပရိယောသာနံ။
ပရိယောသာနဿ၊ ကတိလက္ခဏာနံ။ ပရိယောသာနဿ၊ စတ္တာရိ
လက္ခဏာနံ။

အာဒိနဝါနုပဿနာဉာဏဿ၊ အာဒိနဝဉာဏ်၏။ သမ္ပဟံသနာ၊
ဘာဝနာ၏။ ပြီးဆုံးခြင်းသည်ကား။ ပရိယောသာနံ၊ အဆုံးတည်း။
ပရိယောသာနဿ၊ အဆုံး၏။ လက္ခဏာနံ၊ လက္ခဏာတို့သည်ကား။
ကတိလဿယျတို့နည်း။ ပရိယောသာနဿ၊ အဆုံး၏။ လက္ခဏာနံ၊
လက္ခဏာတို့သည်ကား။ စတ္တာရိ၊ လေးပါးတို့တည်း။

ဝိပဿနာစိတ္တုပ္ပါဒ်၌ပါသော၊ သမာဓိ-ပညာ-၂-ပါးတို့တွင်၊
သမာဓိက-ပရိယုဋ္ဌာန်ကိလေသာကိုဖြိုဖျားသော ကိစ္စ-သမထ။
ပညာက-အနုသယကိလေသာကိုပယ်သော ကိစ္စ-ဝိပဿနာ။
ကျသမထ၊ ကျဝိပဿနာတရား-၂-ပါးတို့၏၊ တပါးသည်တပါး
ကိုမလွန်ကြသောအနက်သဘောကလည်း၊ ဘာဝနာပြီးဆုံးသော
လက္ခဏာတပါး။

ဝိပဿနာစိတ္တုပ္ပါဒ်၌ပါသော၊ ကုန္ဒေ-၅-ပါး
တို့တွင်၊ သဒ္ဓိန္ဒြေက-အသဒ္ဓိယကိလေသာမှလွတ်သော ကိစ္စ။ ဝီရိ
ယိန္ဒြေက-ကောသလူကိလေသာမှလွတ်သော ကိစ္စ။ သတိန္ဒြေက-
ပမာဒကိလေသာမှလွတ်သော ကိစ္စ။ သမာဓိန္ဒြေက-ဝိက္ခေပကိလေ
သာမှလွတ်သော ကိစ္စ။ ပညိန္ဒြေက-မောဟကိလေသာမှလွတ်
သော ကိစ္စ။ ကျသို့၊ ကုန္ဒေ-၅-ပါးတို့၏၊ ကိလေသာမှလွတ်သော
ကိစ္စတူကြသောအနက်သဘောကလည်း၊ ဘာဝနာပြီးဆုံးသော
လက္ခဏာတပါး။

ဝိပဿနာစိတ္တုပ္ပါဒ်၌ပါသော၊ သမာဓိ-ပညာ
အားဖြင့်-၂-ပါး။ ကုန္ဒေအားဖြင့်-၅-ပါး။ ထို-၇-ပါးသော တရား
တို့၏၊ ကိုယ်စီကိုယ်ငါ၊ ကိလေသာမှလွတ်သော ကိစ္စတူမျှအောင်
ဝီရိယစွက်ဆောင်သောအနက်သဘောကလည်း၊ ဘာဝနာပြီးဆုံး
သောလက္ခဏာတပါး။

ဝိပဿနာစိတ္တုပ္ပါဒ်၌ပါသော၊ သမာဓိ-
ပညာအားဖြင့်-၂-ပါး။ ကုန္ဒေအားဖြင့်-၅-ပါး။ ထို-၇-ပါးသော
တရားတို့၏၊ ဥပါဒိဓကကို-ဋီဓကက။ ဋီဓကကို-ဘင်္ဂကက။
အလေ့အလာတွင်သောအလိုအားဖြင့်၊ မှီဝဲသောအနက်သဘော
ကလည်း၊ ဘာဝနာပြီးဆုံးသောလက္ခဏာတပါး။

တတ္ထ၊ ဇာတာနံ၊ ဓမ္မာနံ၊ အနတိဝတ္တနုဋ္ဌေန၊ သမ္ပဟံသနာ။ ကုန္ဒိ
ယာနံ၊ ဇကုရုသဋ္ဌေန၊ သမ္ပဟံသနာ။ တဒုပဂဝီရိယဝါဟနုဋ္ဌေန၊ သမ္ပ
ဟံသနာ။ အာသေဝနုဋ္ဌေန၊ သမ္ပဟံသနာ။

တတ္ထ၊ ထိုဝိပဿနာစိတ္တုပ္ပါဒ်၌၊ ဇာတာနံ၊ ဖြစ်ကြကုန်သော၊
ဓမ္မာနံ၊ သမာဓိ-ပညာတရား-၂-ပါးတို့၏။ အနတိဝတ္တနုဋ္ဌေန၊ တပါး
သည်တပါးကိုမလွန်သောအနက်သဘောကြောင့်လည်း။ သမ္ပဟံသနာ။

ဘာဝနာပြီး ဆုံးသောလက္ခဏာတပါး။ ကုန္ဒိယာနံ၊ ကုန္ဒေ ၅-ပါး
 တို့၏။ ဇကုသဋ္ဌေန၊ ကိလေသာမှလွတ်သောကိစ္စတူကြသော
 အနက်သဘောကြောင့်လည်း။ သဗ္ဗဟံသနာ၊ ဘာဝနာပြီးဆုံးသော
 လက္ခဏာတပါး။ တဒုပဂတိရိယဝါဟနဋ္ဌေန၊ ထို- ၇-ပါးသောတရား
 တို့၏။ ကိယံစိကိယံငါ၊ ကိလေသာမှလွတ်သောကိစ္စတူမျှအောင်
 တိရိယဋ္ဌကဆောင်သောအနက်သဘောကြောင့်လည်း။ သဗ္ဗဟံသနာ၊
 ဘာဝနာပြီးဆုံးသောလက္ခဏာတပါး။ အာသေဝနဋ္ဌေန၊ မှီဝဲသော
 အနက်သဘောကြောင့်လည်း။ သဗ္ဗဟံသနာ၊ ဘာဝနာပြီးဆုံးသော
 လက္ခဏာတပါး။ "

အာဒိနဝါနုပဿနာဉာဏဿ သဗ္ဗဟံသနာပရိယောသာနံ။
 ပရိယောသာနဿ ကုမာနိစတ္တာဂါလက္ခဏာနိ။
 အာဒိနဝါနုပဿနာဉာဏဿ၊ အာဒိနဝဉာဏ်၏။ သဗ္ဗဟံသနာ၊
 ဘာဝနာ၏ပြီးဆုံးခြင်းသည်ကား။ ပရိယောသာနံ၊ အဆုံးတည်း။
 ပရိယောသာနဿ၊ အဆုံး၏။ လက္ခဏာနိ၊ လက္ခဏာတို့သည်ကား။
 ကုမာနိစတ္တာဂါ၊ ကျွန်ုပ်လေးပါးတို့တည်း။ "

တေန ဝုစ္စတိ အာဒိနဝါနုပဿနာဉာဏံ ပရိယောသာနကလျာ
 ကဋ္ဌေဝဟောတိ၊ စတုလက္ခဏသဗ္ဗန္တိ။ "

တေန၊ ထို့ကြောင့်။ အာဒိနဝါနုပဿနာဉာဏံ၊ အာဒိနဝဉာဏ်
 သည်။ ပရိယောသာနကလျာ ကဋ္ဌေဝ၊ အဆုံး၏ကောင်းခြင်းနှင့်
 ဖြည့်စုံသည်လည်း။ ဟောတိ၊ ဖြစ်၏။ စတုလက္ခဏသဗ္ဗန္တိ၊ လေး
 ပါးသောလက္ခဏာနှင့်ဖြည့်စုံသည်လည်း။ ဟောတိ၊ ဖြစ်၏။ ကုတိ
 ကျသို့။ ဝုစ္စတိ၊ ဆိုအပ်၏။ "

(ဘာဝနာဖြုတ်ပုံ- ဘာဝနာဉာဏ်ကြေးပုံကား)။
 ထိုလေးပါးသော ဘာဝနာတို့တွင်၊ တပါးတပါးသော ဘာဝနာ
 သည်ကား၊ သံကိလေသဘာဝနာ- ဝေါဒါနဘာဝနာအားဖြင့်- ၂-ပါး။
 ထို- ၂-ပါးတို့တွင်၊ ဝိပဿနာစိတ္တုပ္ပါဒ်ဖြစ်ပါသော၊ သမာဓိ- ပညာ
 ၂-ပါးတို့၏၊ ကိလေသာမှလွတ်သောကိစ္စတူမျှသည်၏အ
 ဖြစ်ကို၊ မပြုခြင်းသည်ကား၊ သံကိလေသဘာဝနာမည်၏။
 သမာဓိ- ပညာ- ၂-ပါးတို့၏၊ ကိလေသာမှလွတ်သောကိစ္စတူမျှ
 သည်၏အဖြစ်ကို ပြုခြင်းသည်ကား၊ ဝေါဒါနဘာဝနာမည်
 ၏။ ဝိပဿနာစိတ္တုပ္ပါဒ်ဖြစ်ပါသော၊ ကုန္ဒေ ၅-ပါးတို့၏၊ ကိ
 လေသာမှလွတ်သောကိစ္စတူမျှသည်၏အဖြစ်ကို၊ မပြုခြင်း
 သည်ကား၊ သံကိလေသဘာဝနာမည်၏။ ကုန္ဒေ ၅-ပါးတို့၏၊
 ကိလေသာမှလွတ်သောကိစ္စတူမျှသည်၏အဖြစ်ကို၊ ပြုခြင်း
 သည်ကား၊ ဝေါဒါနဘာဝနာမည်၏။ ဝိပဿနာစိတ္တုပ္ပါဒ်
 ဖြစ်ပါသော၊ ဝိရိယ- ၇-ပါးတို့၏၊ ကိလေသာမှလွတ်သောကိစ္စ

တူမျှ သည် အခြေကို ပြုခြင်း သည် ကား၊ သံ ကိလေသာ
 ဝနာ မည်၏။ ဝိဂိယ-၇-ပါး တို့ ၏ ကိလေသာ ဖြစ်သော ကိစ္စ
 တူမျှ သည် အခြေကို ပြုခြင်း သည် ကား၊ ဝေါဒါန ဘာဝနာ
 မည်၏။ ဝိပဿနာ စိတ္တ ဖြစ်၍ ပါသော အာသေဝနာ-၇-ပါး တို့ ၏
 ကိလေသာ ဖြစ်သော ကိစ္စ၊ တူမျှ သည် အခြေကို ပြု
 ခြင်း သည် ကား၊ သံ ကိလေသာ ဘာဝနာ မည်၏။ အာသေဝနာ-
 ၇-ပါး တို့ ၏ ကိလေသာ ဖြစ်သော ကိစ္စ၊ တူမျှ သည် အခြေ
 ကို ပြုခြင်း သည် ကား၊ ဝေါဒါန ဘာဝနာ မည်၏။

သံ ကိလေသာ ဝေါဒါန နေ့သုတိ သမာဓိ ပညာနံ သမဂ္ဂသတာယ၊
 အကရဏံ ဘာဝနာယ သံ ကိလေသော၊ ကရဏံ ဝေါဒါနံ၊ တထာသေ
 သေသုပိ။

သံ ကိလေသာ ဝေါဒါန နေ့သုတိ၊ သံ ကိလေသာ ဝေါဒါန နေ့သုဟု
 သည် ကား။ သမာဓိ ပညာနံ၊ သမာဓိ-ပညာ-၂-ပါး တို့ ၏ သမဂ္ဂသ
 တာယ၊ ကိလေသာ ဖြစ်သော ကိစ္စ၊ တူမျှ သည် အခြေကို။
 အကရဏံ၊ မပြုခြင်း သည် ကား။ ဘာဝနာယ၊ ဘာဝနာ ၏။ သံ ကိ
 လေသော၊ သစ်ကြေး ခြင်း တည်း။ သမာဓိ ပညာနံ၊ သမာဓိ-ပညာ
 ၂-ပါး တို့ ၏။ သမဂ္ဂသတာယ၊ ကိလေသာ ဖြစ်သော ကိစ္စ၊ တူမျှ
 သည် အခြေကို။ ကရဏံ၊ ပြုခြင်း သည် ကား။ ဘာဝနာယ၊ ဘာ
 ဝနာ ၏။ ဝေါဒါနံ၊ ဖြူစင်ခြင်း တည်း။ သေသေသုပိ၊ အကြွင်း တို့ ဖြ်
 လည်း။ တထာ၊ ထိုအတူ တည်း။

(ဘာဝနာပြီးဆုံးပုံ-ဘာဝနာ မပြီးဆုံးပုံ ကား)။

ထိုသံ ကိလေသာ ဘာဝနာ-ဝေါဒါန ဘာဝနာ-၂-ပါး တို့ တွင်၊ သစ်
 ညှိုးခြင်း ကြောင့်၊ ပြီးဆုံးခြင်း သို့ မရောက်သော၊ သံ ကိလေသာ
 ဘာဝနာ ဖြစ်၍ ထိုထိုအခြေကို။ ဖြူစင်ခြင်း ကြောင့်၊ ပြီးဆုံးခြင်း သို့
 ရောက်သော၊ ဝေါဒါန ဘာဝနာ ဖြစ်၍ ထိုထိုအကျိုး ရှိအောင် အာနိသင်
 ကို။ ဝိပဿနာ မဂ္ဂါမီ-မဂ္ဂါမီ၊ ဂြေးအဘို့ ကာလက၊ ပါရိဟာရိယ
 ဉာဏ်ဖြင့် = ဥပလက္ခဏ နည်းဖြင့် ပြသော၊ ဖြစ်သော သဘော
 သည် ကား-သင်္ခါရ။ မဖြစ်သော သဘော သည် ကား-နိဗ္ဗာန်။ ဤ
 သို့၊ ဘေးရှိ ၏-ဘေးမရှိဟု၊ ဂြုသော ဉာဏ်အစဉ်အလို့လို့ ထင်ခြင်း
 သည် ကား၊ သံ ကိလေသာ ဘာဝနာ မည်၏။ သစ်ညှိုးခြင်း ကြောင့်၊
 ဘာဝနာပြီးဆုံးခြင်း သို့ မရောက်ဟု = ဂြုကြည့်၍။ ဖြစ်သော သဘော
 သည် ကား-သင်္ခါရ။ မဖြစ်သော သဘော သည် ကား-နိဗ္ဗာန်။ ဤသို့
 ဘေးရှိ ၏-ဘေးမရှိဟု၊ ဂြုသော ဉာဏ်အစဉ်အလို့လို့ ထင်ခြင်း သည်
 ကား၊ ဝေါဒါန ဘာဝနာ မည်၏။ ဖြူစင်ခြင်း ကြောင့်၊ ဘာဝနာပြီး
 ဆုံးခြင်း သို့ ရောက် ၏ဟု = ဂြုကြည့်၍၊ သစ်ညှိုးခြင်း ကြောင့်၊
 ပြီးဆုံးခြင်း သို့ မရောက်သော၊ သံ ကိလေသာ ဘာဝနာ ကို ပယ်ထား။

ဖြူစင်ခြင်းကြောင့်၊ ပြီးဆုံးခြင်းသို့ ရောက်သော၊ ဝေါဒါနဘာဝနာ
 ကိုသာပြီး စေတတ်သော၊ ဝိပဿနာစိတ္တုပ္ပါဒ်ဖြစ်ပါသော၊ သမာဓိ-
 ပညာအားဖြင့် ၂-ပါး၊ ကုန္ဒေအားဖြင့် ၅-ပါး၊ ထို့ ၇-ပါး သော
 တရားတို့၏ ကိလေသာမှလွတ်သော ကိစ္စ၊ တူညီသော အကြင်
 အခြင်းအရာအားဖြင့်၊ အချင်းချင်း၊ တပါး သည် တပါးကို မလွန်ခြင်း
 အစရှိ ကုန်သော၊ အကြင် ၄-ပါး သော အခြင်း အရာ၊ ဘာဝနာတို့
 သည် ဖြစ်ကြ ကုန်၏။ ညစ်ညူးခြင်းကြောင့်၊ ပြီးဆုံးခြင်းသို့
 မရောက်သော၊ သံကိလေသာဘာဝနာကို ပယ်ထား၍၊ ဖြူစင်
 ခြင်းကြောင့်၊ ပြီးဆုံးခြင်းသို့ ရောက်သော၊ ဝေါဒါနဘာဝနာကို
 သာပြီး စေတတ်သော၊ ဝိပဿနာစိတ္တုပ္ပါဒ်ဖြစ်ပါသော၊ သမာဓိ-ပညာ
 အားဖြင့် ၂-ပါး၊ ကုန္ဒေအားဖြင့် ၅-ပါး၊ ထို့ ၇-ပါး သော တရားတို့၏
 ကိလေသာမှလွတ်သော ကိစ္စ၊ တူညီသော အခြင်းအရာအားဖြင့်၊
 ဘာဝနာ၏ ပြီးဆုံးခြင်းသို့ ရောက်သည့် အဖြစ်ကြောင့်၊ ဘာဝ
 နာပြီးဆုံးခြင်းသို့ ရောက်၏။ ဟူသည့်လည်း၊ ဝိပဿနာမဂ္ဂမိ-
 မဂ္ဂမိ၊ ဂြေအဘို့ ကာလက၊ ထိုပါဠိဟာရိယညာဏ်ဖြင့်သာလျှင်၊
 သူတ်သင်၍ ပြီးဆုံးသည့် အဖြစ်ကြောင့်၊ ကျသို့ ဘာဝနာပြီး
 ဆုံးသော အရာ၌၊ သူတ်သင်၍ ပြီးဆုံးခြင်း သည် ကား၊ ဘာဝနာ
 ၏ ပြီးဆုံးခြင်း ပင်တည်းဟူ၊ မဆိုသော်လည်း ဆိုသလို၊ ထို ၄-ပါး
 သော အခြင်းအရာ ဘာဝနာတို့ သည်၊ အကြင်ကြောင့်၊ ပြီးဆုံးကြ ကုန်
 ၏။ ထို့ကြောင့် ၇-ပါး သော တရားတို့ ၏၊ တပါး သည် တပါးကို
 မလွန်ခြင်း အစရှိသော၊ ဘာဝနာ ပြီးဆုံးသော အားဖြင့်၊ ကိလေသာ
 အညစ်အကြေး မတင်၊ စင်ကြယ်ခြင်း ကို ပြုစုစေတတ်သော၊ ညာဏ်
 ၏ ကိစ္စ ပြီးဆုံးသော အလိုအားဖြင့်၊ ဘာဝနာ ၏ ပြီးဆုံးခြင်း ကို၊ သိ
 အပ်၏ဟု ဆို။

ဝေမေတေ သူသံ ကိလေသာ ဝေါဒါနေ သူ တံတံအာဒိ နဝံဒေါသံ၊
 အာနိသံသံ ဂုဏံ၊ ပုဂ္ဂေတရံ ပါဠိဟာရိယညာဏေန ဒိသ္မာ၊ ယထာ
 အညမညာန တိဝတ္တနာဒယောပောက္ခိ၊ တထာဘာဝနာယ သမ္ပဟံသိ၊
 တတ္တာ၊ တေနေဝညာဏေန ဝိသောဓိတတ္တာ၊ ဝိသောဓေန ဧဝံ သမ္ပ
 ဟံသနံ၊ တေအာကာရာယ သ္မာနိပ္ပန္နာ၊ တသ္မာဓမ္မာနံ အနတိဝတ္တနာဒိ
 ဘာဝသါဓနေန ပရိယောဒါပကဿ ညာဏဿ ကိစ္စနိပ္ပတ္တိဝေေန
 သမ္ပဟံသနာဝေဒိတဗ္ဗာ။

ဝေ၊ ကျသို့၊ ဝေတေ သူသံ ကိလေသာ ဝေါဒါနေ သူ၊ ထိုသံကိလေသာ
 ဘာဝနာ-ဝေါဒါနဘာဝနာ-၂-ပါး တို့၌။ တံတံအာဒိ နဝံဒေါသံ၊ ထိုထို့
 အဖြစ်ကို။ တံတံအာနိသံသံ ဂုဏံ၊ ထိုထို့အကျိုး ဂုဏ်အင်္ဂါအာနိ
 သင်ကို။ ပုဂ္ဂေတရံ၊ ဂြေဦးစွာ။ ပါဠိဟာရိယညာဏေန၊ ပါဠိဟာရိယ
 ဖြင့်။ ဒိသ္မာ၊ ဂြုကြည့်၍။ ယထာ၊ အကြင်အခြင်းဖြင့်။

အညာမညာနတိဝတ္တနာဒယော၊ အချင်းချင်းတမ်းသည့်တမ်းကို၊
 မလွန်ခြင်းအစရှိကုန်သော၊ ယေဘာကာဂျ၊ အကြင်လေးပါးသော
 အခြင်းအရာဘာဝနာတို့သည်။ ဟောန္တိ၊ ဖြစ်ကြကုန်၏။ တထာ၊
 ထိုအခြင်းဖြင့်။ ဘာဝနာယ၊ ဘာဝနာ၏။ သမ္ဘဟံသံတတ္တာ၊ ပြီးဆုံး
 သည့်အဖြစ်ကြောင့်။ တေနောဥာဏေန၊ ထိုပါရိယာဂီယ
 ဉာဏ်ဖြင့်သာလျှင်။ ဝိသောဓိတတ္တာ၊ သုတ်သင်ကျပြီးဆုံးသည်
 ၏အဖြစ်ကြောင့်။ ဇတ္ထ၊ ကျသို့။ ဘာဝနာပြီးဆုံးရာ၌။ ဝိသောဓနံ၊
 သုတ်သင်ကျပြီးဆုံးခြင်းသည်ကား။ သမ္ဘဟံသနံ၊ ဘာဝနာ၏
 ပြီးဆုံးခြင်းပင်တည်း။ ကုတိ၊ ကျသို့။ အဝုတ္တန္တိ၊ မဆိုသော်လည်း။
 ဝုတ္တံဝိယ၊ ဆိုသလို။ တေဘာကာဂျ၊ ထိုလေးပါးသောအခြင်း
 အရာဘာဝနာတို့သည်။ ယသ္မာ၊ အကြောင့်ကြောင့်။ နိပ္ပန္နာ၊ ပြီး
 ဆုံးကြကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဓမ္မာနံ၊ ၇-ပါးသောတရား
 တို့၏။ အနတိဝတ္တနာဒိဘာဝသာဓနေန၊ တမ်းသည့်တမ်းကို
 မလွန်ခြင်းအစရှိသောဘာဝနာပြီးဆုံးသောအားဖြင့်။ ပဂ္ဂိယော
 ဒါပကဿ၊ ကိလေသာအညစ်အကြေးမတင်စင်ကြယ်ခြင်းကို
 ပြုတတ်သော။ ဉာဏဿ၊ ဉာဏ်၏။ ကိစ္စနိပ္ပတ္တိဝသေန၊ ကိစ္စပြီး
 ဆုံးသောအလို့အားဖြင့်။ သမ္ဘဟံသနာ၊ ဘာဝနာ၏ပြီးဆုံးခြင်း
 ကို။ ဓာဒိတဗ္ဗာ၊ သိအပ်၏။ ။

ကျသည့်ကား။ အာဒိနဝဉာဏ်တဘက်ကမ်းရောက်သော
 ယောဂီပုဂ္ဂိုလ်၏၊ အာဒိနဝဉာဏ်၊ တင်ပုံ-ဖြင့်ပုံ။ သိပုံ-မှတ်ပုံ၊
 ဂ္ဂပုံ-အညီအညွတ်ဂ္ဂ၊ ကျနေပုံ။ ကိလေသာကိုပယ်ပုံ- ကိလေသာ
 ကိုပယ်သောကိစ္စနှင့်ပြည့်စုံပုံ။ ဘာဝနာကိုပွားပုံ- ဘာဝနာ
 ကိုပွားသောကိစ္စနှင့်ပြည့်စုံပုံ။ ဘာဝနာဖြူစင်ပုံ- ဘာဝနာ
 ညစ်ကြေးပုံ။ ဘာဝနာပြီးဆုံးပုံ- ဘာဝနာမပြီးဆုံးပုံ။ အလုံး
 စုံကို၊ အသေအချာမှတ်သို့ရာစကားဂုဗ်၊ ကျတွင်ရှေ့အပြီး
 သပ်။ ။

သော၊ ဇဝံ၊ သဗ္ဗသင်္ခါရေ၊ အာဒိနဝတော၊ ပဿန္တော၊ သဗ္ဗဘဝ
ယောနိ၊ ဂတိ၊ ဝိညာဏန္တိတိ၊ သတ္တာဝါသဂတေ၊ သဘောဒကေ၊ သင်္ခါ
ရဂတေ၊ နိဗ္ဗိန္ဒတိ၊ ဥက္ကဏ္ဍတိ၊ နာဘိရမတိ။

သော၊ ထိုအာဒိနဝဥာဏ်တသကကမ္မိန္ဒာရောဏ်သော
ယောဂိပုဂ္ဂိုလ်သည်၊ ဇဝံ၊ ကျသို့။ သဗ္ဗသင်္ခါရေ၊ အလုံးစုံသော
သင်္ခါရတို့ကို။ အာဒိနဝတော၊ အပြစ်ဟူ။ ပဿန္တော၊ တဂ္ဂတည်း။ ဤ
သည်ဖြစ်ကြ။ သဗ္ဗဘဝ၊ ယောနိ၊ ဂတိ၊ ဝိညာဏန္တိတိ၊ သတ္တာ
ဝါသဂတေ၊ အလုံးစုံသောဘဝ၊ အလုံးစုံသောယောနိ၊ အလုံးစုံသော
ဂတိ၊ အလုံးစုံသောဝိညာဏန္တိတိ၊ အလုံးစုံသောသတ္တာဝါသသို့
ကျရောက်အပ်သော။ သဘောဒကေ၊ ပျက်စီးသောသဘောရှိသော။
သင်္ခါရဂတေ၊ သင်္ခါရအပေါင်း၌။ နိဗ္ဗိန္ဒတိ၊ ညီးငွေ့၏။ ဥက္ကဏ္ဍတိ၊
ပျင်းဂို၏။ နာဘိရမတိ၊ မရွေ့မလျော်မပျော်။

ဥပမာမည်သည်ကား။ စိတ္တကုဋ်တောင်ခြေ၌၊ မွေ့လျော်
ပျော်ပါးသော၊ ရွေ့ဟသာမင်းသည်ကား၊ မစင်ကြယ်သော၊ ဒွန်း
စက္ကာ၊ ရွာတံခါးတွင်း၌၊ မမွေ့မလျော်မပျော်။ ပဟိမဝန္တာမြိုင်၊
အိုင်ကြီးခုနစ်အိုင်တို့၌သာလျှင်၊ မွေ့လျော်ပျော်သကဲ့သို့။
ထို့အတူ၊ ကျယောဂိပုဂ္ဂိုလ်ဟသာမင်းသည်လည်း၊ ကောင်း
စွာထင်မြင်အပ်သော၊ အပြစ်ရှိသည်ဖြစ်ကြ၊ ပျက်သောသဘော
ရှိသောသင်္ခါရအပေါင်း၌၊ မမွေ့မလျော်မပျော်။ ဘာဝနာ၌
မွေ့လျော်သည်၏အဖြစ်ဖြင့်၊ မွေ့လျော်ခြင်းနှင့်ပြည့်စုံသည်
၏အဖြစ်ကြောင့်။ မြင်သောခဏ၊ မြင်-မြင်တယ်ဟု၊ အမှတ်ပြု
သဖြင့်၊ ပျက်သဟူ၍သောဌာနကို။ ကြားသောခဏ၊ ကြား-ကြား
တယ်ဟုအမှတ်ပြုသဖြင့်၊ ပျက်သဟူ၍သောဌာနကို။ နံသော
ခဏ၊ နံ-နံတယ်ဟုအမှတ်ပြုသဖြင့်၊ ပျက်သဟူ၍သောဌာနကို။
စားသောခဏ၊ စား-စားတယ်ဟု၊ အမှတ်ပြုသဖြင့်၊ ပျက်သဟူ
၍သောဌာနကို။ ထိသောခဏ၊ ထိ-ထိတယ်ဟုအမှတ်ပြုသဖြင့်၊
ပျက်သဟူ၍သောဌာနကို။ သိသောခဏ၊ သိ-သိတယ်ဟုအမှတ်
ပြုသဖြင့်၊ ပျက်သဟူ၍သောဌာနကို။ အနိစ္စဘဲ၊ မမြဲဟူ၍သာ
ရှိ၏။ နိစ္စဘဲ၊ မြဲသဟူမဂ္ဂ။ ဒုက္ခဘဲ၊ ဆင်းရဲဟူ၍သာရှိ။ သုခ
ဘဲ၊ ချမ်းသာသဟူမဂ္ဂ။ အနတ္တဘဲ၊ အလို့မကျ၊ အစိုးမရဟူ၍သာ
ရှိ၏။ အတ္တဘဲ၊ အလို့ကျအစိုးရသဟူမဂ္ဂ။ ညီးသာညီးငွေ့၏
မတပ်မက်၊ မြတ်သာမြတ်စေ၏၊ မဖြစ်စေ။ တဖန်တဖန်စွန်
သာစွန်၏။ အသစ်အသစ်လျှင်၊ ဘဝမဟူ။ ကျ်အနုပဿနာ-၇
ပါးတို့၌သာလျှင်မွေ့လျော်၏။
သောယုထာပိနာမစိတ္တကုဋ်ပဗ္ဗတပါဒါသိရတော၊ သုဝဏ္ဏ

ကုလေဟံသောဓာသုစိန္တိစက္ကာလ ဂါမဒ္ဒါဂုဘာဝါဠေနာဘိဂုမတိ။ သတ္တ
သု မဟာသုဂေသုယေဝဂုမတိ။ ဇဝမေဝဓာယံယောဂီကုလေဟံ
သော သုပဂိုဒိန္ဒာဒိနဝေ သဘောဒကေ သင်္ခါဂုဂတေ နာဘိဂုမတိ။
ဘာဝနာကုမတာယ ဂုတိယာသ မန္ဒာ ဂတတ္တာ သတ္တသုအနု
ပဿနာသုယေဝဂုမတိ။ ။

သေယျထာ ပိနာမ၊ ဥပမာမညသညကား။ စိတ္တကုရ
ပဗ္ဗတပါဒါဘိဂုတော၊ စိတ္တကုရ်တောငံခြေဉ်မ္မေ၊ လျော်ပျော်ပါး
သော။ သုဝတ္ထကုလေဟံသော၊ ရွေဟသ်၊ မင်းသညကား။ အသု
စိန္တိ၊ မစင်ကြယ်သော။ စက္ကာလ ဂါမဒ္ဒါဂုဘာဝါဠေ၊ ဒွန်းစက္ကာ
ရွာတံခါးတွင်းဉ်။ နာဘိဂုမတိ၊ မမ္မေ၊ မလျော်မပျော်။ သတ္တသု
မဟာသုဂေသုယေဝ၊ ဟိမဝန္တာမြို့ငံ၊ အိုင်ကြီး ခုနစ်အိုင်တို့ဉ်
သာလျှင်။ ဂုမတိယထာ၊ မ္မေ၊ လျော်ပျော်သကဲ့သို့။ ဇဝမေဝ၊
ကျအတုသာလျှင်။ အယံယောဂီကုလေဟံသော၊ ကျယောဂီပုဂ္ဂိုလ်
ဟသ်၊ မင်းသညလည်း။ သုပဂိုဒိန္ဒာဒိနဝေ၊ ကောင်းစွာမြင်အပ်
ခြီးသောအပြစ်ရှိသော။ သဘောဒကေ၊ ယုဏ်သောသဘောရှိသော။
သင်္ခါဂုဂတေ၊ သင်္ခါဂုအပေါင်းဉ်။ နာဘိဂုမတိ၊ မမ္မေ၊ မလျော်
မပျော်။ ဘာဝနာကုမတာယ၊ ဘာဝနာဉ်မ္မေ၊ လျော်သညဇိ
အဖြစ်ဖြင့်။ ဂုတိယာ၊ မ္မေ၊ လျော်ခြင်းနှင့်။ သမန္ဒာဂတတ္တာ၊ ပြည့်
စုံသညဇိအဖြစ်ကြောင့်။ သတ္တသုအနုပဿနာသုယေဝ၊ ခုနစ်
ပါးသောအနုပဿနာတို့ဉ်သာလျှင်။ ဂုမတိ၊ မ္မေ၊ လျော်ဇိ။

ရွေချင့်ဉ်ထည့်လျှောငံထား။ ဘောခြင်္သေ့မင်းသညကား။
ရွေချင့်ဉ်မမ္မေ၊ မလျော်မပျော်။ ယု ဇနာသုံးထောင်အ
ပြန်ကျယ်သော၊ ဟိမဝန္တာတောင်ဉ်သာလျှင်၊ မ္မေ၊ လျော်
ပျော်သကဲ့သို့။ ထို့အတု၊ ကျယောဂီပုဂ္ဂိုလ်ခြင်္သေ့မင်း
သညလည်း။ သုံးပါးအပြားရှိသော၊ သုဂတိဘုံဘဝဘုံဉ်နာဉ်
လည်း၊ မမ္မေ၊ မလျော်မပျော်။ မြင်သောခဏ၊ ကြားသောခဏ၊
နံသောခဏ၊ စားသောခဏ၊ ထိသောခဏ၊ သိသောခဏ၊ ခွဲဂု
အာဂုံ- ဝိညာဏ်- ဖဿ- ဝေဒနာ၊ ပေါင်းဆုံကြသောကာလ။ ဂုပ
ဟူထင်သော ဂူပနိမိတ်ကို။ ဝေဒနာဟူ ထင်သော ဝေဒနာနိမိတ်
ကို။ သညာဟူထင်သော သညာနိမိတ်ကို။ သင်္ခါဂုဟူထင်သော
သင်္ခါဂုနိမိတ်ကို။ ဝိညာဏ်ဟူ ထင်သော ဝိညာဏ်နိမိတ်ကို။
အနိစ္စဘဲ၊ မမြဲဟူ။ နိစ္စသညာ- သဿတဒိဋ္ဌိကို ပယ်ခွဲ၍၊ အနိမိတ္တာ
နုပဿနာဖြင့်သာဂူဇိ။ ဒုက္ခဘဲ၊ ဆင်းရဲဟူ။ ပတ္တနာသညာ- တဏှာ
ပဏီခိကို ပယ်ခွဲ၍၊ အပ္ပဏီပတိတာနုပဿနာဖြင့်သာဂူဇိ။ အနိစ္စ
ဘဲ၊ အလို့မကျအစိုးမရဟူ။ အဘိနိဝေသသညာ- အတ္တဒိဋ္ဌိကို ပယ်ခွဲ၍
၍၊ သုညတာနုပဿနာ ဖြင့်သာဂူဇိ။ ကျသုံးပါးသော အနုပဿနာ

တို့၌သာလျှင် မွေ့လျော်၏။

ယထာစပုဂ္ဂိုလ် ပညာရေပက္ခိတ္တော သီဟော မိဂဏှာ လုနိတိ ဂုမတိ၊ တိယော ဇနုဿ ဟဿ ဝိတ္ထိတေ ပန ဟိ မဝန္တေ ယေဝ ဂုမတိ။ ဇဝမယံ ယောဂီ သီဟော တိဝိခေ သုဂတိ ဘဝေ ဝိနာဘိ ဂုမတိ။ တိသုဒ္ဓါနုပဿနာ သုယေဝ ဂုမတိ။

သုဝဏ္ဏ ပညာရေ၊ ရွေ့ချင်၌ ပက္ခိတ္တော၊ ထည့်လျှော့ငံသာ၊ သီဟော မိဂဏှာ လု၊ ခြံပေ၌ မင်း သည် ကား။ သုဝဏ္ဏ ပညာရေ၊ ရွေ့ချင်၌၊ နာဘိ ဂုမတိ။ မမွေ့ မလျော် မပျော်။ တိယော ဇနုဿ ဟဿ ဝိတ္ထိတေ ပန၊ ယု ဇနု သုံးထောင် အပြန် ကျယ်သော၊ ဟိ မဝန္တေ ယေဝ ဟိ မဝန္တာ တောင်၌သာလျှင်၊ ဂုမတိ ယထာ၊ မွေ့လျော်ပျော်သကဲ့သို့။ ဇဝံတထာ၊ ထို့အတူ။ အယံ ယောဂီ သီဟော၊ ကျွန်ယောဂီ ပုဂ္ဂိုလ် ခြံပေ၌ မင်း သည် လည်း။ တိဝိခေ သုံးပါး အခြားရှိသော သုဂတိ ဘဝေ ပီ၊ သုဂတိ ဘုံဘဝ - ဘုံဌာန ၌လည်း၊ နာဘိ ဂုမတိ၊ မမွေ့ မလျော် မပျော်။ တိသုဒ္ဓါနုပဿနာ သုယေဝ၊ သုံးပါးသော အနုပဿနာတို့ ၌သာလျှင်။ ဂုမတိ၊ မွေ့လျော်၏။

အလုံး စုံဖြူသော၊ အဖြိုး - ဒွာမောင်း - ခြေလေးချောင်း - သို့အိမ်တွဲလျှောင်း၊ ပေါင်း အင်္ဂါ - ၇ - ပါး ဖြေ၌ တည်သော၊ ဂုယော င် ဖန်ဆင်းခြင်း အစရှိသော တန်ခိုး နှင့် ပြည်စုံသော၊ ကောင်းကင်သို့ ယှံ့သွားသော၊ ဆန္ဒနုဆင်မင်း သည် ကား၊ မြို့လယ်၌ မမွေ့ မလျော် မပျော်။ ဟိ မဝန္တာ မြို့ငါး ဆန္ဒနုအိုင်၌ သီလျှင်၊ မွေ့လျော်ပျော်သကဲ့သို့။ ထို့အတူ၊ ကျွန်ယောဂီ ပုဂ္ဂိုလ် ဆင်မင်း သည် လည်း၊ အလုံး စုံသော သင်္ခါရ အပေါင်း ၌ မမွေ့ မလျော် မပျော်။ မပျက်သော သဘော - ဘေး မရှိ ဟူသည့် ကား၊ ရှေးအကြောင်း - ၅ - ပါး၊ သင်္ခါရ တရား တို့၏ မဖြစ်သော သဘောကြောင့်၊ ယခုအကျိုး - ၅ - ပါး၊ သင်္ခါရ တရား တို့၏ မဖြစ်သော သဘော - ဘေး မရှိ ဟူ၊ မရှုမိက၊ ရှုသော ကာလ၊ ဉာဏ်အား ထင်အောင် ရှေးကာလက ဖြစ်၍ ရှုသော ကာလ ခဏ ခဏ၊ မဖြစ်သော သဘော သည် ကား၊ ဘေး မရှိ။ ချမ်းသာသော သဘောရှိ ၍ သုံး သတ်အပ်သော သဘော မရှိ။ နိဗ္ဗာန်။ ကျသို့အစရှိသော ဉာဏ်အစဉ်၊ ရှုနည်း ထင်၍၊ တဖြင့်တည်း ဖြစ်သော နိဗ္ဗာန်၌သာလျှင် မွေ့လျော်၏။ ထိုနိဗ္ဗာန်သို့၊ ညွတ်သော - ကိုင်းသော - ရှိုင်းသော စိတ်သာ၊ ဂုံခါမလစ်၊ တဖြစ်တည်း ဖြစ်၏။ ယထာစပုဂ္ဂိုလ် သဗ္ဗသေတော - သတ္တ ပတိဋ္ဌော - ကုဒ္ဓိယာ၊ ဝေဟာ သင်္ဂမော ဆန္ဒန္တော နာဂဏှာ လု နဂ ဂုမန္တော နာဘိ ဂုမတိ။ ပာမိမတိ ဆန္ဒန္တော ဟော ဟော ယေဝ ဂုမတိ။ ဇဝမေဝ အယံ ယောဂီ ဝဂုခါရု ဂဏှာ သဗ္ဗသ္မိတ္တိ သင်္ခါရု ဂတေ နာဘိ ဂုမတိ။ အနုပ္ပါဒေါ

ခေမန္တိ အာဒိနာနယေန ဒိဋ္ဌေ သန္တိ ပဒေယေဝ ဂုမတိ။ တန္တိန္ဒ တပေါဏ
တပ္ပဗ္ဗာ ဂုမာနသောဟောတိတိ။

နိဗ္ဗိဒါနုပဿနာဉာဏံနိဋ္ဌိတံ။

သဗ္ဗသေတော၊ အလုံးစုံဖြူသော၊ သတ္တပတိဋ္ဌော၊ အင်္ဂါ ၇-ပါး
ဖြေ့၍တည်သော။ ကုဒ္ဓိမာ၊ တန်ခိုးနှင့်ပြည့်စုံသော။ ဝေဟာသင်္ဂမော၊
ကောင်းကင်သို့ ဗျံ့သွားသော။ ဆဒ္ဓန္တနာဂ ဂုာ ဂုာ၊ ဆဒ္ဓန္တနိဆင်မင်း
သညာဏား။ နဂဂုမဇ္ဈေ၊ မြို့အလယ်၌။ နာဘိဂုမတိ၊ မေမ္မေ၊ မလျော်
မလျော်။ ဟိမဝတိ ဆဒ္ဓန္တဒဟဂဟဏောယေဝ၊ ဟိမဝန္တာ မြို့ငါးဆူမှ
ဆိုင်၍သာလျှင်။ ဂုမတိ ယထာ၊ မေမ္မလျော်လျော်သကဲ့သို့။ ဇဝေမေဝ၊
ဣဒါတုသာလျှင်။ အယံယောဂီဝဂုဝါဂုဏော၊ ဣယောဂီပုဂ္ဂိုလ်
ဆင်မင်းသညာဏည်း။ သဗ္ဗသန္တိ၊ အလုံးစုံသော။ သင်္ခါဂုဂတေပိ၊ သင်္ခါ
ဂုအပေါင်း၌လည်း။ နာဘိဂုမတိ၊ မေမ္မေ၊ မလျော်မလျော်။ အနုပ္ပါ
ဒေါ၊ မဖြေ့သော သဘောသညာဏား။ ခေမံ၊ ဘေးမရှိ။ ကုတိ
အာဒိနာနယေန၊ ဣသိ အစရှိသောနည်းဖြင့်။ ဒိဋ္ဌေ၊ တဖြင့်တည်း
ဖြင့်သော။ သန္တိ ပဒေယေဝ၊ နိဗ္ဗာန်၌သာလျှင်။ ဂုမတိ၊ မေမ္မလျော်၏။
တန္တိန္ဒ-တပေါဏ- တပ္ပဗ္ဗာ ဂုမာနသော၊ ထိုနိဗ္ဗာန်သို့ ညွတ်သော-
ကိုင်းသော- ရှိုင်းသော စိတ်ရှိသည်။ ဟောတိ၊ ဖြစ်၏။

ကုတိကုဒံ၊ ဣသညာဏား။ နိဗ္ဗိဒါနုပဿနာဉာဏံ၊ နိဗ္ဗိဒါနု
ပဿနာဉာဏံသည်။ နိဋ္ဌိတံ၊ ပြီးပြီ။

— ၁၀ —

နိဗ္ဗိဒါဉာဏံ သညာဏား။ အခိုက်အတန့်အားဖြင့် သုံးပါး။

သုံးပါးဟူသောကား။ ဘယဉာဏံလည်း တပါး။ အာဒိနဝဉာဏံ
လည်း တပါး။ နိဗ္ဗိဒါဉာဏံလည်း တပါး။ ထိုသုံးပါးတို့တွင်
အလုံးစုံသော သင်္ခါဂုတို့ကို၊ ဘေးပဉ္စဂ္ဂဣ၊ ဘေးထင်သော အ
ခိုက်အတန့်သညာဏား၊ ဘယဉာဏံမည်၏။ ထိုအလုံးစုံသော
သင်္ခါဂုတို့၌သာလျှင်၊ အပြစ်ပဉ္စဂ္ဂဣ၊ အပြစ်ထင်သော အခိုက်အတန့်
သညာဏား၊ အာဒိနဝဉာဏံမည်၏။ ထိုအလုံးစုံသော သင်္ခါဂုတို့
၌သာလျှင်၊ ညီးဋ္ဌေသော အခိုက်အတန့်သညာဏား၊ နိဗ္ဗိဒါဉာဏံ
မည်၏။

ကုမိနာပနနိဗ္ဗိဒါဉာဏေန ကုမဿ ကုလပုတ္တဿ နိဗ္ဗိဒန္တဿ
ဥက္ကဏ္ဍဿ အနဘိဂုမန္တဿ သဗ္ဗဘဝ-ယောနိ-ဂတိ-ဝိညာဏ
ဋ္ဌိတိ-သတ္တာဝါသေသု၊ သဘောဒကေသုသင်္ခါရေသု၊ ဇကသင်္ခါရ
ပိစိတ္တံနသဇ္ဇတိ၊ နလဂ္ဂတိ၊ နဗန္ဓတိ။ သဗ္ဗသ္မာ သင်္ခါဂုဂတာ
မုဗ္ဗိတုဏမံ နိဿဂိတုဏမံဟောတိ။ အထဿ ဇဝံသဗ္ဗသင်္ခါ
ရေသု ဝိဂတလယဿ သဗ္ဗသ္မာသင်္ခါဂုဂတာ မုဗ္ဗိတုဏမံဿ

၂၂ ဇွဲတိ မုဉ်တု ကမ္ပတာ ဉာဏနိ

မုဉ်တု ကမ္ပတာ ဉာဏနိ နိဋ္ဌိတံ။

ကုမိနာပန နိဋ္ဌိဒါဉာဏေန၊ ကျနိဋ္ဌိဒါဉာဏဖြင့်သော်ကား။

နိဋ္ဌိဒန္တဿ၊ တညး ငွေ၊ တညး ညး ငွေသော။ ဥက္ကဏ္ဍဿ၊ တပျင်း
 ဂိတညး ပျင်း ဂိသော။ ဒနတိဂုမန္တဿ၊ မမ္မေ၊ မဗျော၊ မဗျောသော။
 ကုမဿ ကုလပုတ္တဿ၊ ကျအမျိုးကောင်းသမီး၊ ကျအမျိုး
 ကောင်းသား ဇေ။ စိတ္တံ၊ စိတ်သည်။ သဗ္ဗဘဝ-ယောနိ-ဂတိ-ဝိညာဏ
 ဌိတိ-သတ္တာဝါသဂတေသု၊ အလုံးစုံသောဘဝ-အလုံးစုံသောယောနိ-
 အလုံးစုံသောဂတိ-အလုံးစုံသောဝိညာဏဌိတိ-အလုံးစုံသောသတ္တာ
 ဝါသသို့ ကျရောက်ကုန်သော။ သဘောဒကေသု၊ ပျက်စီးသော
 သဘောရှိကုန်သော။ သင်္ခါရေသု၊ သင်္ခါရတို့တွင်၊ ဇကသင်္ခါရေပိ၊
 တခုသောသင်္ခါရမျှဗ္ဗလည်း။ စိတ္တံ၊ စိတ်သည်။ နသဇ္ဇတိ၊ မကပ်၊
 နလဂတိ၊ မညီ။ နဗန္ဓျတိ၊ မမိမဖွဲ့။ သဗ္ဗညာသင်္ခါရဂတာ၊ အလုံး
 စုံသောသင်္ခါရအပေါင်းမှ။ နိဿဂိတုကာမံ၊ ကျွတ်လွတ်ထွက်
 ဖြောက်လို့သောစိတ်ရှိသည်။ ဟေတိ၊ ဖြစ်ဇေ။ အထတသ္မိ
 ကာလေ၊ ထိုအခါ၌။ ဇဝံ၊ ကျသို့။ သဗ္ဗသင်္ခါရေသု၊ အလုံးစုံသော
 သင်္ခါရတို့၌။ ဝိဂတာလယဿ၊ ငဲ့ ကွက်သောစိတ်မှကင်းသော။
 သဗ္ဗညာသင်္ခါရဂတာ၊ အလုံးစုံသောသင်္ခါရအပေါင်းမှ။ မုဉ်တု က
 မဿ၊ လွတ်လို့သောစိတ်ရှိသော။ အဿ ကုမဿ ကုလပုတ္တဿ၊
 ကျအမျိုးကောင်းသမီး၊ ကျအမျိုးကောင်းသားအား။ မုဉ်တု
 ကမ္ပတာဉာဏံ၊ မုဉ်တု ကမ္ပတာ ဉာဏံသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်ဇေ။
 ကုတိကုဒံ၊ ကျသည်ကား။ မုဉ်တု ကမ္ပတာဉာဏံ၊ မုဉ်တု
 ကမ္ပတာဉာဏံသည်။ နိဋ္ဌိတံ၊ ပြီးပြီ။

— " ၀ " —

သော ဇဝံ သဗ္ဗဘဝ-ယောနိ-ဂတိ-ဌိတိ-နိဝါသဂတေဟိ
 သဘောဒကေဟိ သင်္ခါရေဟိ မုဉ်တု ကမ္ပတာဉာဏံ သဗ္ဗညာသင်္ခါရဂတာ၊ မုဉ်
 တံ ပုန တေ ဇဝံ သင်္ခါရေပဋိသင်္ခါနု ပဿ နာဉာဏေန တိလက္ခဏံ
 အရောပေတ္တာပရိဂ္ဂဏာတိ။ သော သဗ္ဗသင်္ခါရေ။
 သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။ ဇဝံ၊ ကျသို့။ သဗ္ဗဘဝ-ယောနိ-
 ဂတိ-ဌိတိ-နိဝါသဂတေဟိ၊ အလုံးစုံသောဘဝ-အလုံးစုံသောယောနိ-
 အလုံးစုံသောဂတိ-အလုံးစုံသောဌိတိ-အလုံးစုံသောနိဝါသသို့ ကျ
 ရောက်ကုန်သော။ သဘောဒကေဟိ၊ ပျက်စီးခြင်းသဘောရှိကုန်
 သော။ သင်္ခါရေဟိ၊ သင်္ခါရတို့မှ။ မုဉ်တု ကမ္ပတာဉာဏံ၊ လွတ်လို့သည်
 ဖြစ်၍။ သဗ္ဗညာသင်္ခါရဂတာ၊ အလုံးစုံသောသင်္ခါရအပေါင်းမှ။
 မုဉ်တံ၊ လွတ်ခြင်းငှာ။ ပုန၊ တပန။ ဇဝံ၊ ကျသို့။ တေသင်္ခါရေ

ယောနိ-ဂတိ-ဌိတိ-နိဝါသဂတေဟိ သဘောဒကေဟိ သင်္ခါရေဟိ မုဉ်တု ကမ္ပတာဉာဏံ သဗ္ဗညာသင်္ခါရဂတာ၊ မုဉ်တံ ပုန တေ ဇဝံ သင်္ခါရေပဋိသင်္ခါနု ပဿ နာဉာဏေန တိလက္ခဏံ အရောပေတ္တာပရိဂ္ဂဏာတိ။ သော သဗ္ဗသင်္ခါရေ။ သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။ ဇဝံ၊ ကျသို့။ သဗ္ဗဘဝ-ယောနိ-ဂတိ-ဌိတိ-နိဝါသဂတေဟိ၊ အလုံးစုံသောဘဝ-အလုံးစုံသောယောနိ-အလုံးစုံသောဂတိ-အလုံးစုံသောဌိတိ-အလုံးစုံသောနိဝါသသို့ ကျရောက်ကုန်သော။ သဘောဒကေဟိ၊ ပျက်စီးခြင်းသဘောရှိကုန်သော။ သင်္ခါရေဟိ၊ သင်္ခါရတို့မှ။ မုဉ်တု ကမ္ပတာဉာဏံ၊ လွတ်လို့သည်ဖြစ်၍။ သဗ္ဗညာသင်္ခါရဂတာ၊ အလုံးစုံသောသင်္ခါရအပေါင်းမှ။ မုဉ်တံ၊ လွတ်ခြင်းငှာ။ ပုန၊ တပန။ ဇဝံ၊ ကျသို့။ တေသင်္ခါရေ

xx

ထိုသင်္ဘောတို့ကို။ ပဋိသင်္ဘောပဿနာညာဏောနု။ ပဋိသင်္ဘောညာဏ
ဖြင့်။ တိလုက္ခဏံ။ သုံးပါးသောလုက္ခဏာသို့။ အာရောပေတော။ တာ
ဏှိ။ ပရိဂ္ဂဏာတိ။ သိမ်းဆည်း၏။ သော။ ထိုယောဂီပုဂ္ဂိုလ်
သည်။ သဗ္ဗသင်္ဘောရေ။ အလုံးစုံသောသင်္ဘောတို့ကို။ ပဿတိ။ ဂြဟေ
ကထံ။ အာဟယဟု။ ပဿတိ။ ဂြဟသနည်း။

အနိစ္စဘိ - မမြဲဟု။ ဂြဟေ ပဋိသင်္ဘောညာဏ်၏အရုံဖြစ်
သော။ မမြဲသောသဘောသင်္ဘောရေ၏အရ - အနိစ္စ။ အနိစ္စ၏အရ - ခန္ဓ
ပစ္စက။ ခန္ဓပစ္စက၏အရ - ဂုဗ် - ဝေဒနာ - သညာ - သင်္ဘော - ဝိညာဏ်။
မဖြစ်ခင်မထင်မြင်ရာမှပေါ်လာ၍ဖြစ်သောခဏ - သစ်သောကာ
လလည်း မမြဲ။ ဖြစ်သောခဏ - သစ်သောကာလမှ ပြောင်းရွှေ့
၍တည်သောခဏ - ဟောင်းသောကာလလည်း မမြဲ။ တည်သော
ခဏ - ဟောင်းသောကာလမှပြောင်းရွှေ့၍ပျက်သောခဏ -
ကုန်သောကာလလည်း မမြဲ။ အနိစ္စန္တိကတော။ ဖြစ်သောရှေ့
အစွန်း၊ ပျက်သောနောက်အစွန်းကို မလွန်ဘဲ၊ မြဲသောသဘော
၏ မရှိခြင်းကြောင့်။ တာဝဏာလိကတော။ ဥပါဒ်ခဏ - ဋီခဏ -
ဘင်ခဏ - အခိုက်အတန့်ကျခြင်းကြောင့်။ ဥပ္ပါဒဝယပရိစ္ဆိဒ္ဓ
တော။ ဖြစ်သောရှေ့အစွန်း၊ ပျက်သောနောက်အစွန်းဖြင့်
ပိုင်းခြားခြင်းကြောင့်။ အနိစ္စာတိ။ မမြဲဟု။ ပဿတိ။ ဂြဟေ။

အနိစ္စဘိ - မမြဲဟု။ ဂြဟေ ပဋိသင်္ဘောညာဏ်၏အရုံဖြစ်
သော။ မမြဲသောသဘောသင်္ဘောရေ၏အရ - အနိစ္စ။ အနိစ္စ၏အရ -
ခန္ဓပစ္စက။ ခန္ဓပစ္စက၏အရ - ဂုဗ် - ဝေဒနာ - သညာ - သင်္ဘော - ဝိညာဏ်။
မျက်စိနာသဖြင့်လည်း၊ မျက်စိးသောသဘော - မမြဲ။ နားနာသ
ဖြင့်လည်း၊ မျက်စိးသောသဘော - မမြဲ။ နှာနာသဖြင့်လည်း၊
မျက်စိးသောသဘော - မမြဲ။ ဂြဟေနာသဖြင့်လည်း၊ မျက်စိးသော
သဘော - မမြဲ။ ကိုယ်နှာသဖြင့်လည်း၊ မျက်စိးသောသဘော -
မမြဲ။ စိတ်နာသဖြင့်လည်း၊ မျက်စိးသောသဘော - မမြဲ။
မျက်စိအိုသဖြင့်လည်း၊ မျက်စိးသောသဘော - မမြဲ။ နားအို
သဖြင့်လည်း၊ မျက်စိးသောသဘော - မမြဲ။ နှာအိုသဖြင့်လည်း၊
မျက်စိးသောသဘော - မမြဲ။ ဂြဟေအိုသဖြင့်လည်း၊ မျက်စိးသော
သဘော - မမြဲ။ ကိုယ်အိုသဖြင့်လည်း၊ မျက်စိးသောသဘော -
မမြဲ။ စိတ်အိုသဖြင့်လည်း၊ မျက်စိးသောသဘော - မမြဲ။
မျက်စိသေသဖြင့်လည်း၊ မျက်စိးသောသဘော - မမြဲ။ နားသေသ
ဖြင့်လည်း၊ မျက်စိးသောသဘော - မမြဲ။ နှာသေသဖြင့်လည်း၊ မျက်
စိးသောသဘော - မမြဲ။ ဂြဟေသေသဖြင့်လည်း၊ မျက်စိးသော
သဘော - မမြဲ။ ကိုယ်သေသဖြင့်လည်း၊ မျက်စိးသောသဘော -
မမြဲ။ စိတ်သေသဖြင့်လည်း၊ မျက်စိးသောသဘော - မမြဲ။

ဗျာဓိ ဇရာမရဏေဟိ၊ နာမြင်း-အိုမြင်း-သေမြင်းတို့ဖြင့်။ ပဏေ
ကတော၊ ယုကစီးခြင်းကြောင့်။ အနိစ္စာတိ၊ မမြဲဟု။ ပဿတိ၊ ဂြုဇျိ
အနိစ္စာဘဲ- မမြဲဟု၊ ဂြုသော ပဋိသင်္ခါဉာဏ်ဇျိ၊ အာဂုံဖြစ်
သော မမြဲသောသဘော၊ သင်္ခါဂုဇျိအဂု-အနိစ္စ၊ အနိစ္စဇျိအဂု-ခန္ဓ
ပဉ္စက။ ခန္ဓပဉ္စကဇျိအဂု- ဂုဗ်-ဝေဒနာ- သညာ- သင်္ခါဂု- ဝိညာဏ်၊
နာသဖြင့်လည်း၊ တုနုဗျုပ္ပသောသဘော- မမြဲ။ အိုသဖြင့်လည်း၊ တုနု
ဗျုပ္ပသောသဘော- မမြဲ။ သေသဖြင့်လည်း၊ တုနုဗျုပ္ပသောသ
ဘော- မမြဲ။ နာဘ်ပေါ်ချား သဖြင့်လည်း၊ တုနုဗျုပ္ပသောသဘော
မမြဲ။ နာဘ်နည်းပါး သဖြင့်လည်း၊ တုနုဗျုပ္ပသောသဘော- မမြဲ။
အခြေအာဂုံပေါ်ချား သဖြင့်လည်း၊ တုနုဗျုပ္ပသောသဘော- မမြဲ။ အ
ခြေအာဂုံနည်းပါး သဖြင့်လည်း၊ တုနုဗျုပ္ပသောသဘော- မမြဲ။ ချီး
မွှမ်း သဖြင့်လည်း၊ တုနုဗျုပ္ပသောသဘော- မမြဲ။ ကဲ့ရဲ့ သဖြင့်
လည်း၊ တုနုဗျုပ္ပသောသဘော- မမြဲ။ ချွမ်းသာသဖြင့်လည်း၊ တုနုဗျု
ပ္ပသောသဘော- မမြဲ။ ဆင်းရဲသဖြင့်လည်း၊ တုနုဗျုပ္ပသောသဘော-
မမြဲ။ ဗျာဓိ ဇရာမရဏေဟိစေဝ၊ နာမြင်း-အိုမြင်း-သေမြင်းတို့
ဖြင့်၎င်း။ နာဘာဒီဟိ၊ နာဘ်အစရှိကုန်သော။ နောကဓမ္မေဟိ
စ၊ နောကဓမ္မတရား- ဝ-ပါး တို့ဖြင့်လည်းကောင်း။ စလတော၊
တုနုဗျုပ္ပခြင်းကြောင့်။ အနိစ္စာတိ၊ မမြဲဟု။ ပဿတိ၊ ဂြုဇျိ။
အနိစ္စာဘဲ- မမြဲဟု၊ ဂြုသော ပဋိသင်္ခါဉာဏ်ဇျိ၊ အာဂုံဖြစ်သော၊
မမြဲသောသဘော၊ သင်္ခါဂုဇျိအဂု- အနိစ္စ။ အနိစ္စဇျိအဂု- ခန္ဓပဉ္စက။
ခန္ဓပဉ္စကဇျိအဂု- ဂုဗ်-ဝေဒနာ- သညာ- သင်္ခါဂု- ဝိညာဏ်။ မိမိဗျုက
ဆီးသောလုံလပယောဂအားဖြင့်လည်း၊ ယုကစီးခြင်းသို့ရောက်
သော အလေ့သဘော- မမြဲ။ သူတပါး ဗျုကဆီးသောလုံလပယောဂ
အားဖြင့်လည်း၊ ယုကစီးခြင်းသို့ရောက်သော အလေ့သဘော- မမြဲ။
သဘာဝဓမ္မ ဗျုကစီးသော မိမိကိစ္စအားဖြင့်လည်း၊ ယုကစီး
ခြင်းသို့ရောက်သော အလေ့သဘော- မမြဲ။ ဥပက္ကမေနစေဝ၊ မိ
မိလုံလ- သူတပါးလုံလအားဖြင့်လည်းကောင်း။ သဂုသေနစ၊
မိမိကိစ္စအားဖြင့်လည်းကောင်း။ ပဘဂုံတော၊ ယုကစီးခြင်း
သို့ရောက်သော အလေ့သဘောကြောင့်။ အနိစ္စာတိ၊ မမြဲဟု။
ပဿတိ၊ ဂြုဇျိ။
အနိစ္စာဘဲ- မမြဲဟု၊ ဂြုသော ပဋိသင်္ခါဉာဏ်ဇျိ၊ အာဂုံဖြစ်
သော မမြဲသောသဘော၊ သင်္ခါဂုဇျိအဂု- အနိစ္စ။ အနိစ္စဇျိအဂု- ခန္ဓ
ပဉ္စက။ ခန္ဓပဉ္စကဇျိအဂု- ဂုဗ်-ဝေဒနာ- သညာ- သင်္ခါဂု- ဝိညာဏ်။
သွားသောခဏ- ဖြစ်သောခဏ၊ အခိုက်အတန့်ကျသဖြင့်လည်း၊
ဖြူဖြူခိုင်ခံ့ တည်တံ့သောသဘော မရှိသည့်ဇျိအဖြစ်ကြောင့်
မမြဲ။ တူဂြုဉာဏ်သောခဏ- တစောင်းကြည့်သောခဏ။

အခိုက်အတန့်ကျ သဖြင့်လည်း၊ ဖြူဖြူခိုင်ခံ့၊ တည်တံ့သော
 သဘော မရှိ သည် ဖြစ်ကြောင်း မြေ" ကွေး သော ခဏ
 ဆန့်သော ခဏ၊ အခိုက်အတန့်ကျ သဖြင့်လည်း၊ ဖြူဖြူခိုင်ခံ့၊
 တည်တံ့ သော သဘော မရှိ သည် ဖြစ်ကြောင်း မြေ"
 သက်နိုး - သပိတ် အဝတ် အဂုဏ် - တစ်စုံတစ်ခု ကိုင်ယူသော ခဏ၊
 အခိုက်အတန့်ကျ သဖြင့်လည်း၊ ဖြူဖြူခိုင်ခံ့၊ တည်တံ့ သော
 သဘော မရှိ သည် ဖြစ်ကြောင်း မြေ" စား သော ခဏ - သော
 သော ခဏ - သော ခဏ - လျက် သော ခဏ၊ အခိုက်အတန့်ကျ
 သဖြင့်လည်း၊ ဖြူဖြူခိုင်ခံ့၊ တည်တံ့ သော သဘော မရှိ သည် ဖြစ်
 ကြောင်း မြေ" ကျင့်ကြီး စွန့်သော ခဏ - ကျင့်ပတ်စွန့်
 သော ခဏ၊ အခိုက်အတန့်ကျ သဖြင့်လည်း၊ ဖြူဖြူခိုင်ခံ့၊ တည်တံ့
 သော သဘော မရှိ သည် ဖြစ်ကြောင်း မြေ" သွား သော
 ခဏ - ဂုဏ် သော ခဏ - ထိုင်သော ခဏ - အိပ်သော ခဏ - နိုး သော ခဏ၊
 အခိုက်အတန့်ကျ သဖြင့်လည်း၊ ဖြူဖြူခိုင်ခံ့၊ တည်တံ့ သော သဘော
 မရှိ သည် ဖြစ်ကြောင်း မြေ" ပြောဆို သော ခဏ - ဆိတ်ဆိတ်နေ
 သော ခဏ၊ အခိုက်အတန့်ကျ သဖြင့်လည်း၊ ဖြူဖြူခိုင်ခံ့၊ တည်တံ့
 သော သဘော မရှိ သည် ဖြစ်ကြောင်း မြေ" သဗ္ဗဝတ္ထုနိပါတ်
 တာယ၊ ခပ်သိမ်း ဥသည့် အလုံးစုံ၊ အခိုက်အတန့်ကျ သည် ဖြစ်ကြောင်း
 မြေ" ထိဂုဏ်ဝသာ စ၊ ဖြူဖြူခိုင်ခံ့၊ တည်တံ့ သော သဘော ဖြစ်လည်း၊
 အဘာဝ တာယ၊ မရှိ သည် ဖြစ်ကြောင်း မြေ" အရဝတော၊ မမြေခြင်း
 ကြောင်း၊ အနိစ္စတိ၊ မမြေဟူ။ ပ သဒ္တိ၊ ဂျု ဖြေ။ "

အနိစ္စဘဲ - မမြေဟူ၊ ဂျု သော ပဋိသင်္ခါ ဉာဏ် ဖြစ်သော
 မမြေ သော သဘော၊ သင်္ခါရ ဖြစ်အရ - အနိစ္စ။ အနိစ္စ ဖြစ်အရ - ခန္ဓပဉ္စက။
 ခန္ဓပဉ္စက ဖြစ်အရ - ဂုဏ် - ဝေဒနာ - သညာ - သင်္ခါရ - ဝိညာဏ်။ ဂုဏ်
 ဖြစ်သော ခဏ၊ သစ်သော ကာလ မှ နောက်၊ တည်သော ခဏ၊ ဟောင်း
 သော ကာလ သို့ ရောက် ဖြစ်၊ အိုသဖြင့်လည်း၊ ဘောဏ်ပြုန်သော သ
 ဘော - မမြေ" တည်သော ခဏ၊ ဟောင်း သော ကာလ မှ နောက်၊
 ပျက်သော ခဏ၊ ကုန်သော ကာလ သို့ ရောက် ဖြစ်၊ သေသဖြင့်လည်း၊
 ဘောဏ်ပြုန်သော သဘော - မမြေ" ဝေဒနာ ဖြစ်သော ခဏ၊ သစ်သော
 ကာလ မှ နောက်၊ တည်သော ခဏ၊ ဟောင်း သော ကာလ သို့ ရောက်
 ဖြစ်၊ အိုသဖြင့်လည်း၊ ဘောဏ်ပြုန်သော သဘော - မမြေ" တည်သော
 ခဏ၊ ဟောင်း သော ကာလ မှ နောက်၊ ပျက်သော ခဏ၊ ကုန်သော
 ကာလ သို့ ရောက် ဖြစ်၊ သေသဖြင့်လည်း၊ ဘောဏ်ပြုန်သော သဘော
 မမြေ" သညာ ဖြစ်သော ခဏ၊ သစ်သော ကာလ မှ နောက်၊ တည်သော
 ခဏ၊ ဟောင်း သော ကာလ သို့ ရောက် ဖြစ်၊ အိုသဖြင့်လည်း၊ ဘောဏ်
 ပြုန်သော သဘော - မမြေ" တည်သော ခဏ၊ ဟောင်း သော ကာလ မှ နောက်

ဟုက်သောခဏ၊ ကုန်သောကာလသို့ ရောက်၍ သေသဖြင့်လည်း၊
 ဘေးကပြန်သောသဘော-မဖြူ။ သင်္ခါရဖြစ်သောခဏ၊ သစ်သော
 ကာလမှနောက်၊ တည်သောခဏ၊ ပေးင်းသောကာလသို့ရောက်
 ၍၊ အိုသဖြင့်လည်း၊ ဘေးကပြန်သောသဘော-မဖြူ။ တည်သော
 ခဏ၊ ပေးင်းသောကာလမှနောက်၊ ဟုက်သောခဏ၊ ကုန်သောကာ
 လသို့ရောက်၍၊ သေသဖြင့်လည်း၊ ဘေးကပြန်သောသဘော-မဖြူ။
 ဝိညာဏ်ဖြစ်သောခဏ၊ သစ်သောကာလမှနောက်၊ တည်သောခဏ၊
 ပေးင်းသောကာလသို့ရောက်၍၊ အိုသဖြင့်လည်း၊ ဘေးကပြန်သော
 သဘော-မဖြူ။ တည်သောခဏ၊ ပေးင်းသောကာလမှနောက်၊
 ဟုက်သောခဏ၊ ကုန်သောကာလသို့ရောက်၍၊ သေသဖြင့်လည်း၊
 ဘေးကပြန်သောသဘော-မဖြူ။ ဇိနယဇေ၊ အိုခြင်းဖြင့်လည်း၊
 ကောင်း။ မဂ္ဂဇေနစ၊ သေခြင်းဖြင့်လည်း၊ ကောင်း။ ကုတိ၊ ဤသို့။
 ဇွေခါပရိဏာမပကတိတာယ၊ နှစ်ပါးသောအခြင်းအရာ၊ ဘေးက
 ပြန်သောသဘောရှိသည်အဖြစ်ဖြင့်။ ဝိပရိဏာမဇေဇ္ဇတော၊
 ဘေးကပြန်သောသဘောကြောင့်၊ အနိစ္စတိ၊ မဖြူဟူ။ ပဿတိ၊
 ရှု၏။

အနိစ္စဘဲ- မဖြူဟူ၊ ရှုသောပဋိသင်္ခါရဏ်၏အာရုံဖြစ်သော၊
 မဖြူသောသဘော၊ သင်္ခါရ၏အရ-အနိစ္စ။ အနိစ္စ၏အရ-ခန္ဓပဉ္စက၊
 ခန္ဓပဉ္စက၏အရ-ဂုဏ်-ဝေဒနာ- သညာ- သင်္ခါရ- ဝိညာဏ်၊ ကျသော
 ခဏ၊ အတိတ်-အနာဂတ်-ပစ္စုပ္ပန်ကာလ၌၊ မခိုင်တဲတဲ၊ အားနိ
 သဖြင့်လည်း၊ အကာကဲ့သို့၊ ကျိုးလွယ်သည်အဖြစ်ဖြင့်၊ အနှစ်
 မရှိခြင်းကြောင့်-မဖြူ။ ဒုဗ္ဗလတာယ၊ အားနည်းသည်အဖြစ်ဖြင့်၊
 ဖေဂ္ဂဝိယ၊ အကာကဲ့သို့။ သုဘူဇီယတာယ၊ ကျိုးလွယ်သည်အ
 ဖြစ်ဖြင့်။ အသာဂုကတော၊ အနှစ်မရှိခြင်းကြောင့်။ အနိစ္စတိ၊ မဖြူ-
 ဟူ။ ပဿတိ၊ ရှု၏။

ဘဝသည်ကား၊ ကမ္ဘာဝ-ဥပပတ္တိဘဝ အားဖြင့်-၂-ပါး။
 ထို-၂-ပါးတို့တွင်၊ အဝိဇ္ဇာတဏှာ-ဥပါဒါနိ-ကံ-သင်္ခါရ၊ ဟေတုပဉ္စက
 သည်ကား၊ ကမ္ဘာဝ မည်၏။ ဝိညာဏ်-နာမ်ဂုဏ်-သဗ္ဗာယတန-
 ဖဿ-ဝေဒနာ၊ ဖလပဉ္စကသည်ကား၊ ဥပပတ္တိဘဝမည်၏။
 ဟေတုပဉ္စကသည်လည်း၊ အတိတ်ဟေတုပဉ္စက-ပစ္စုပ္ပန်ဟေ
 တုပဉ္စကအားဖြင့်-၂-ပါး။ ထို-၂-ပါးတို့တွင်၊ အတိတ်ဟေတု
 ပဉ္စကသည်ကား၊ ပစ္စုပ္ပန်ဖလပဉ္စကနှင့်စပ်၏။ ပစ္စုပ္ပန်ဟေ
 တုပဉ္စကသည်ကား၊ အနာဂတ်ဖလပဉ္စကနှင့်စပ်၏။
 အနိစ္စဘဲ- မဖြူဟူ၊ ရှုသောပဋိသင်္ခါရဏ်၏အာရုံဖြစ်သော
 မဖြူသောသဘော၊ သင်္ခါရ၏အရ-အနိစ္စ။ အနိစ္စ၏အရ-ခန္ဓပဉ္စက၊
 ခန္ဓပဉ္စက၏အရ-ဂုဏ်-ဝေဒနာ- သညာ- သင်္ခါရ- ဝိညာဏ်။

သိညာဏ်ဖြစ်ခဲ့ကာ၊ ရှေ့သင်္ခါရက-အကြောင်း၊ ယခုသင်္ခါရက-ပစ္စည်း၊
 တပေါင်းတည်း၊ ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့်၊ ပြုပြင်
 စီရင်အပ်သော သဘော-မမြဲ။ ။ ဂုဏ်-နာမ်ဖြစ်ခဲ့ကာ၊ ရှေ့သိညာဏ်
 က-အကြောင်း၊ ယခုသိညာဏ်က-ပစ္စည်း၊ တပေါင်းတည်း၊ ပြုပြင်
 စီရင်အပ်သည်၏ အဖြစ်ကြောင့်၊ ပြုပြင်စီရင်အပ်သော သဘော-
 မမြဲ။ ။ သဠာယတနဖြစ်ခဲ့ကာ၊ ရှေ့နာမ်ဂုဏ်က-အကြောင်း၊ ယခု
 နာမ်ဂုဏ်က-ပစ္စည်း၊ တပေါင်းတည်း၊ ပြုပြင်စီရင်အပ်သည်၏
 အဖြစ်ကြောင့်၊ ပြုပြင်စီရင်အပ်သော သဘော-မမြဲ။ ။ ဖဿ
 ဖြစ်ခဲ့ကာ၊ ရှေ့သဠာယတနက-အကြောင်း၊ ယခုသဠာယတနက-ပစ္စည်း၊
 တပေါင်းတည်း၊ ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့်၊ ပြုပြင်
 စီရင်အပ်သော သဘော-မမြဲ။ ။ ဝေဒနာဖြစ်ခဲ့ကာ၊ ရှေ့ဖဿက-အ
 ကြောင်း၊ ယခုဖဿက-ပစ္စည်း၊ တပေါင်းတည်း၊ ပြုပြင်စီရင်
 အပ်သည်၏ အဖြစ်ကြောင့်၊ ပြုပြင်စီရင်အပ်သော သဘော-
 မမြဲ။ ။ တဏှာဖြစ်ခဲ့ကာ၊ ရှေ့ဝေဒနာက-အကြောင်း၊ ယခု
 ဝေဒနာက-ပစ္စည်း၊ တပေါင်းတည်း၊ ပြုပြင်စီရင်အပ်သည်၏
 အဖြစ်ကြောင့်၊ ပြုပြင်စီရင်အပ်သော သဘော-မမြဲ။ ။ ဥပါ
 ဒါန်ဖြစ်ခဲ့ကာ၊ ရှေ့တဏှာက-အကြောင်း၊ ယခုတဏှာက-ပစ္စည်း၊
 တပေါင်းတည်း၊ ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့်၊
 ပြုပြင်စီရင်အပ်သော သဘော-မမြဲ။ ။ ဘဝဖြစ်ခဲ့ကာ၊ ရှေ့ဥပါ
 ဒါန်က-အကြောင်း၊ ယခုဥပါဒါန်က-ပစ္စည်း၊ တပေါင်းတည်း၊
 ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့်၊ ပြုပြင်စီရင်အပ်
 သော သဘော-မမြဲ။ ။ ဟေတုပစ္စယေဟိ၊ အကြောင်း-ပစ္စည်း
 တို့သည်။ အဘိသင်္ခတတိယ၊ တပေါင်းတည်း၊ ပြုပြင်စီရင်အပ်သည်
 ၏ အဖြစ်ကြောင့်၊ သင်္ခတတေ၊ ပြုပြင်စီရင်အပ်သော သဘောကြောင့်၊
 အနိစ္စတိ၊ မမြဲဟု။ ပဿတိ၊ ဤ၏။ ။
 အနိစ္စက-မမြဲဟု၊ ဤသော ပရိသင်္ခါရက၏ အာဂုံဖြစ်သော
 မမြဲသော သဘော၊ သင်္ခါရ ၏ အဂု-အနိစ္စ။ အနိစ္စ ၏ အဂု-ခန္တုပစ္စက။
 ခန္တုပစ္စက ၏ အဂု-ဂုဏ်-ဝေဒနာ-သညာ-သင်္ခါရ-သိညာဏ်။ ဂုဏ်ကုန်
 သော ခက-ဗျက်သော သဘောကို သည် ၏ အဖြစ်ကြောင့်၊ သေသော
 သဘော-မမြဲ။ ။ ဝေဒနာ ကုန်သော ခက-ဗျက်သော သဘောကို
 သည် ၏ အဖြစ်ကြောင့်၊ သေသော သဘော-မမြဲ။ ။ သညာ ကုန်
 သော ခက-ဗျက်သော သဘောကို သည် ၏ အဖြစ်ကြောင့်၊ သေသော
 သဘော-မမြဲ။ ။ သင်္ခါရ ကုန်သော ခက-ဗျက်သော သဘောက
 ဤသည် ၏ အဖြစ်ကြောင့်၊ သေသော သဘော-မမြဲ။ ။ သိညာဏ်
 ကုန်သော ခက-ဗျက်သော သဘောကို သည် ၏ အဖြစ်ကြောင့်၊
 သေသော သဘော-မမြဲ။ ။ မဂ္ဂကပကတိတာယ၊ ဗျက်သော

သဘော၌ သည် မြေအဖြစ်ဖြင့်။ မဂ္ဂဏ မဗ္ဗတော၊ သေသော သ
ဘော ကြောင့်။ အနိစ္စာတိ၊ မဖြစ်ဟု။ ပဿတိ၊ ဂြုဇြေ။

ဒုက္ခသည်ကား၊ ဇာတိဒုက္ခ- ဇရာဒုက္ခ- မဂ္ဂဏဒုက္ခ- ဒုက္ခ
ဒုက္ခ- သင်္ခါရဒုက္ခ- ဝိပရိကာမဒုက္ခ- သံသာရဒုက္ခ အားဖြင့် ဂုဗါး။
ထိုဂုဗါးတို့တွင် ဖြစ်သောသဘော- ဥပါဒ်သည်ကား၊ ဇာတိ
ဒုက္ခမည်၏။ တည်သောသဘော- ဌိသည်ကား၊ ဇရာဒုက္ခမည်
၏။ ဗျဏ်သောသဘော- ဘင်သည်ကား၊ မဂ္ဂဏဒုက္ခမည်၏။
ကိုယ်ဆင်းရဲသော- ကာယိကဒုက္ခလည်း ဟပါး၊ စိတ်ဆင်းရဲ
သော- စေတသိကဒုက္ခလည်း ဟပါး။ ကျ-၂ ပါးသောဒုက္ခသည်
ကား- ဒုက္ခဒုက္ခ မည်၏။ ဥပါဒ်- ဌိ- ဘင်- သင်္ခါရလက္ခဏာသည်
ကား၊ သင်္ခါရဒုက္ခ မည်၏။ သတ္တဝါတို့ မြေသေရခြင်း သည်ကား၊
ဝိပရိကာမဒုက္ခ မည်၏။ အနုလောမဇိစ္စသမုပ္ပါဒ်ဘဝစက
ဂုဟတ်သည်ကား၊ သံသာရဒုက္ခ မည်၏။ နိစ္စသညာ၊ အဝိဇ္ဇာ
ကို နိစ္စဆို။ သုခသညာ၊ တဏှာကို၊ သုခဆို။ သုဘသညာ၊ တဏှာ
ကို၊ သုဘဆို။ အတ္တသညာ၊ ဒိဋ္ဌိကို၊ အတ္တဆို။ ကျသို့ ဆိုရ၊ နိစ္စ-
သုခ- သုဘ- အတ္တ- ၄ များတို့တွင်၊ အနိစ္စဟူ၍၊ နိစ္စကိုလွန်ပုံ
မြေအခြားမဲ့၊ ဒုက္ခဟူ၍၊ သုခကိုလွန်ပုံကား။ ဒုက္ခဘဲ- ဆင်း
ရဲဟု၊ ဂြုသောပဋိသင်္ခါရဏ၏၊ အာဂုံဖြစ်သောဆင်းရဲသော
သဘော၊ သင်္ခါရ မြေအရ- ဒုက္ခ။ ဒုက္ခ မြေအရ- ခန္ဓုပ္ပတ္တက။ ခန္ဓုပ္ပတ္တ
မြေအရ- ဂုဗ်- ဝေဒနာ- သညာ- သင်္ခါရ- ဝိညာဏ်။ ဖြစ်သဖြင့်
လည်း- ဆင်းရဲ။ တည်သဖြင့်လည်း- ဆင်းရဲ။ ဗျဏ်သဖြင့်
လည်း- ဆင်းရဲ။ ဖြစ်သောခဏ- တည်သောခဏ- ဗျဏ်သောခဏ၊
ပစ္စုပ္ပန်ကာလ၌၊ အစဉ်တစိုက်၊ သဘောသာပါဝင်၍ လိုက်သော၊
အဟောင်းကလည်း တထပ်၊ အသစ်ကလည်း တထပ်၊ ကျ-၂- ဂုဗ်
ဘဝစကဂုဟတ်က၊ လှည့်လည်၍ပတ်သော်လည်း၊ ဖြစ်သော
သဘော- ဥပါဒ်လည်း မထင်၊ တည်သောသဘော- ဌိလည်း မထင်၊
ဗျဏ်သောသဘော- ဘင်လည်း မထင်၊ အစဉ်သဖြင့်၊ အကျိုး
ပေးခွင့် မဂ္ဂသမ္ဘု။ မသိသော သဘော- အဝိဇ္ဇာ ကျသဖြင့်လည်း-
ဆင်းရဲ။ အားထုတ်သောသဘော- သင်္ခါရ ကျသဖြင့်လည်း-
ဆင်းရဲ။ ဘဝ-၂- ဂုဗ်၊ စပ်သောသဘော- ဝိညာဏ် ကျသဖြင့်
လည်း- ဆင်းရဲ။ သက်သောသဘော- နာမ်ဂုဗ်ကျသဖြင့်လည်း-
ဆင်းရဲ။ ကြည်သောသဘော- သဗ္ဗာယတနုကျသဖြင့်လည်း-
ဆင်းရဲ။ တွေ့သောသဘော- ဖဿကျသဖြင့်လည်း- ဆင်းရဲ။
ခံစားသောသဘော- ဝေဒနာကျသဖြင့်လည်း- ဆင်းရဲ။ တဖ်
သောသဘော- တဏှာ ကျသဖြင့်လည်း- ဆင်းရဲ။ စွဲလမ်းသော

သဘော-ဥပါဒါန်ကျသဖြင့်လည်း-ဆင်းရဲ။ ပြုသောသဘော-ဘဝ
 ကျသဖြင့်လည်း-ဆင်းရဲ။ ဖြစ်သောသဘော-ဇာတိကျသဖြင့်
 လည်း-ဆင်းရဲ။ ဒို့သောသဘော-ဇရာကျသဖြင့်လည်း-ဆင်းရဲ။
 သေသောသဘော-မဂ္ဂဏကျသဖြင့်လည်း-ဆင်းရဲ။ စိုးရိမ်သော
 သဘော-သောကကျသဖြင့်လည်း-ဆင်းရဲ။ ငိုကြွေးသောသဘော-
 ပရိဒေဝကျသဖြင့်လည်း-ဆင်းရဲ။ ကိုယ်ဆင်းရဲသောသဘော-
 ဒုက္ခကျသဖြင့်လည်း-ဆင်းရဲ။ စိတ်ဆင်းရဲသောသဘော-ဒေါ
 မနဿကျသဖြင့်လည်း-ဆင်းရဲ။ စိတ်မငြိမ်သောသဘော-ဥပါ
 သာသကျသဖြင့်လည်း-ဆင်းရဲ။ ကျသို့၊ ဟေတု-မလ-နိဿန္ဒ၊
 အကြောင်း-အကျိုး-အာနိသင်အကျိုးဆက်၊ ချမ်းသာနှင့်မရော
 မယွက်၊ သက်သက်သော ဆင်းရဲအစ၊ ယခုယခု၊ စည်းဝေးတွေ့ကြုံ၊
 ပေါင်းဆုံမိသော၊ အနုလောမပဋိစ္စသမုပ္ပါဒ်၊ ဘဝစက်ရဟတ်က၊
 ဗျဉ်လည်ကျပ်ပတ်သဖြင့်လည်း၊ ဒုက္ခဇာတိဉာဏ်ကြောင့်
 ဆင်းရဲ။ အဘိဏ္ဍပဋိပဋိနတော၊ မပြတ်နှိပ်စက်ခြင်းကြောင့်။
 ဒုက္ခမတော၊ အခံခက်ခြင်းကြောင့်။ ဒုက္ခဝတ္ထုတော၊ ဒုက္ခဇာတိဉာဏ်
 ဝတ္ထုကြောင့်။ ဒုက္ခာတိ၊ ဆင်းရဲဟူ။ ပဿတိ၊ ၅၂ ဇာ။

ဒုက္ခဘိ-ဆင်းရဲဟူ၊ ၅၂ သောပဋိသင်္ခါဉာဏ်ဇာတိဖြစ်သော
 ဆင်းရဲသောသဘော၊ သင်္ခါရဇာတိ-ဒုက္ခ။ ဒုက္ခဇာတိ-ခန္ဓပဉ္စက။
 ခန္ဓပဉ္စကဇာတိ-ဂုဗ-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်။ စီး
 သောကချိန်သင့်က၊ စီးသောကကြာသဖြင့်၊ နှုတ်ကျ။ ယခုအနာ
 ယောဂါ၊ မဖြစ်ခင်၊ ရောဂါကင်းစင်၊ အာရောဂျပင်ဆိုရပါလျက်၊
 ယခုအနာရောဂါ၊ မဖြစ်မပေါ်လာသေးသော်လည်း၊ ဖြစ်ပေါ်လာခြင်း
 ဌာထိုက်သော၊ အနာရောဂါဖြစ်ပေါ်လာလိမ့်မည်ကို၊ ဉာဏ်ဖြင့်
 ၅၂ နှုတ်ကျ၊ အနာရောဂါမဖြစ်မပေါ်လာအောင်၊ ဆွမ်းပစ္စည်းအရ၊
 ထမင်းဟင်းတော၊ ဇန့်-အချို-အချဉ်-အစပ်-အဝန်-အဖန်-အခါး၊
 စီးသောကချိန်သင့်က၊ စီးသောကကြာကျ၊ နှုတ်သဖြင့်လည်း၊
 ရောဂါကြောင့်-ဆင်းရဲ။ ဝတ်ရုံချိန်သင့်က၊ ဝတ်ရုံကြာသဖြင့်
 နှုတ်ကျ၊ ယခုအနာရောဂါမဖြစ်ခင်၊ ရောဂါကင်းစင်၊ အာရောဂျ
 ပင်ဆိုရပါလျက်၊ ယခုအနာရောဂါ၊ မဖြစ်မပေါ်လာသေးသော်
 လည်း၊ ဖြစ်ပေါ်လာခြင်းဌာထိုက်သော၊ အနာရောဂါဖြစ်ပေါ်လာ
 လိမ့်မည်ကို၊ ဉာဏ်ဖြင့် ၅၂ နှုတ်ကျ၊ အနာရောဂါမဖြစ်မပေါ်
 လာအောင်၊ သင်္ကန်းပစ္စည်းအရ၊ အခြံ-အရက်-အဝတ်ပုဆိုး၊ ဝတ်ရုံ
 ချိန်သင့်က၊ ဝတ်ရုံကြာကျ၊ နှုတ်သဖြင့်လည်း၊ ရောဂါကြောင့်-ဆင်းရဲ။
 အိပ်နေချိန်သင့်က၊ အိပ်နေကြသဖြင့်၊ နှုတ်ကျ၊ ယခုအနာရောဂါ
 မဖြစ်ခင်၊ ရောဂါကင်းစင်၊ အာရောဂျပင်ဆိုရပါလျက်၊ ယခုအနာ
 ရောဂါ၊ မဖြစ်မပေါ်လာသေးသော်လည်း၊ ဖြစ်ပေါ်လာခြင်းဌာထိုက်

သော၊ အနာဂေဟိ ဖြစ်ပေါ်လာလိမ့်မည်ကို၊ ဉာဏ်ဖြင့် ဂြဟေဇ္ဇာန်၏
 အနာဂေဟိ၊ မဖြစ်မပေါ်လာအောင် ကောင်း ပစ္စည်းအရ၊ ဇေယျာ
 တန်ဆောင်း - ကျောင်း - အိမ် - အရိပ် - သင်္ခါ - ကော်လေ - ကမ္ဘာ
 ဇေယျာ - သင်ဖြူး - ဆုံး - အိပ်ရာ - နေရာနှင့် အိပ်နေချိန်သည်က၊ အိပ်ရာ
 ကြော်၊ ဣရသဖြင့်လည်း၊ ဂေဟိ ကြောင့် - ဆင်းရဲ - သုံးစွဲချိန်သည်က၊
 သုံးစွဲကြသဖြင့်၊ ဣတ၏၊ ယခုအခါ အနာဂေဟိ မဖြစ်မည်၊ ဂေဟိ
 ကင်းစင်၊ အာဂေဟိ ပင် ဆိုရပါလျက်၊ ယခုအနာဂေဟိ၊ မဖြစ်မပေါ်
 လာသေးသော်လည်း၊ ဖြစ်ပေါ်လာခြင်း ငှာထိုက်သော၊ အနာဂေဟိ
 ဖြစ်ပေါ်လာလိမ့်မည်ကို၊ ဉာဏ်ဖြင့် ဂြဟေဇ္ဇာန်၏ အနာဂေဟိ မဖြစ်
 မပေါ်လာအောင်၊ ဆေးပစ္စည်းအရ၊ ဆီဦး - ထောပတ် - ယား - သဏ
 တင်လဲ - အဖျော်ယမကာ၊ သုံးစွဲချိန်သည်က၊ သုံးစွဲကြော်၊ ဣရ
 သဖြင့်လည်း၊ ဂေဟိ ကြောင့် - ဆင်းရဲ - ပစ္စယယာပနိယတာ
 ယ၊ ပစ္စည်း ဝေးပါးဖြင့်၊ ဣရသည့် ဇိအဖြစ်ဖြင့်၊ ဂေဟိ မျှလ
 တာယ၊ ဂေဟိ ဇိအကြောင်း ရင်း မျှလ ဇိအဖြစ်ဖြင့်၊ ဂေဟိ ဝေဟိ
 ဂေဟိ ကြောင့်၊ ဒုက္ခာတိ၊ ဆင်းရဲဟူ - ပဿတိ၊ ဂြဟေဇ္ဇာန်။

ဒုက္ခာတိ - ဆင်းရဲဟူသော ပဋိသင်္ခါ ဉာဏ်၏ အာရုံဖြစ်သော
 ဆင်းရဲသောသဘော၊ သင်္ခါရ ဇိအရ - ဒုက္ခာ၊ ဒုက္ခာ ဇိအရ - ခန္ဓပဉ္စက၊
 ခန္ဓပဉ္စက ဇိအရ - ရုပ် - ဝေဒနာ - သညာ - သင်္ခါရ - သိညာဏ်၊ ဖြစ်
 သောခဏ၊ ဒုက္ခဒုက္ခတာ၊ ဆူး ငြောင့် တံကျင်၊ ခူးဝင်ထိုးလျှို
 သော၊ အလေ့သဘောရှိ သည့်ဖြစ်၏၊ ကိလေသာ အညစ်အကြေး၊
 သွေး အနုသယ၊ ပရိယုဋ္ဌာန်မန်း ကြွ၏၊ အစဉ်ဖျား ယောင်သဖြင့်
 လည်း၊ အိုင်းအမာကြောင့် - ဆင်းရဲ။ « တည့်သောခဏ၊ သင်္ခါရ
 ဒုက္ခတာ၊ ဆူး ငြောင့် တံကျင်၊ ခူးဝင်ထိုးလျှိုသော အလေ့သ
 သောရှိ သည့်ဖြစ်၏၊ မစင်ကြယ်သော၊ သွေး ပြည့်အပူတ်
 အသိုး၊ မွှေးတိုး ဆင့်ဆင့်၊ အလယ်၌ မှည့်ရင့် သဖြင့်လည်း၊
 အိုင်းအမာကြောင့် - ဆင်းရဲ။ « ပျက်သောခဏ၊ ဝိပရိကာမ
 ဒုက္ခတာ၊ ဆူး ငြောင့် တံကျင်၊ ခူးဝင်ထိုးလျှိုသော အလေ့သ
 သောရှိ သည့်ဖြစ်၏၊ တဒီးဒီး ယှိစီးသော၊ ကိလေသာ သွေးပြည့်
 ကမစ၊ အဆုံး၌ ပေါက်ကွဲ သဖြင့်လည်း၊ အိုင်းအမာကြောင့် -
 ဆင်းရဲ။ ဒုက္ခတာ သူလယောဂိတာယ၊ ဒုက္ခတာ ဆူး ငြောင့်
 တံကျင်၊ ခူးဝင်ထိုးလျှိုသော အလေ့သဘောရှိ သည့် ဇိအ
 ဖြစ်ဖြင့်။ ကိလေသာ သုစိပဉ္စရတာယ၊ မစင်ကြယ်သော၊
 ကိလေသာ သွေး ပြည့်၊ ယှိစီးသည့် ဇိအဖြစ်ဖြင့်။ ဥပ္ပါဒေ ဇေယျာ
 ဘဂေဟိ၊ ဥပါဒေ - ခြံ - ဘင်တို့ဖြင့်။ ဥဒ္ဓုမာတံက ပရိပက္က ပညာဒ္ဓိ
 တာယ၊ အစဉ်ဖျား ယောင်သည့် ဇိအဖြစ် - အလယ်၌ မှည့်ရင့်
 သည့် ဇိအဖြစ် - အဆုံး၌ ပေါက်ကွဲ သည့် ဇိအဖြစ်ဖြင့်။

ဂန္ထဝေသာ၊ ဒေဝိန္ဒိယ၊ အာဇာနည်၊ ဒုက္ခာတိ၊ ဆင်းရဲဟူ၊ ပံသာတိ၊ ဂူဇိ။

ဒုက္ခာတိ-ဆင်းရဲဟူ၊ ဂူဇိသော ပဋိသင်္ခါဉာဏ်၊ အာရုံဖြစ်
သော ဆင်းရဲသောသဘော၊ သင်္ခါရုဇိအရ-ဒုက္ခ။ ဒုက္ခဇိအရ-
ခန္ဓပဉ္စက။ ခန္ဓပဉ္စက ဇိအရ- ဂူဇိ-ဝေဒနာ-သညာ-သင်္ခါရု-ဝိ
ညာဏ်။ ကုဋ္ဌာရုံဖြစ်က၊ ချစ်ခင်ကြမဝ၊ ဂာဂသဏ္ဍ။ အနိဋ္ဌာရုံ
ဖြစ်က၊ အပြစ်ဖြင်ကြမဝ၊ ဒေါသသဏ္ဍ။ မဇ္ဈတ္တာရုံဖြစ်က၊
ယစ်မေ့ကြမဝ၊ မောဟသဏ္ဍ။ စဉ်းသွားကျလျက်၊ နိမိတ်
သဖြင့်လည်း၊ မြားကြောင့်-ဆင်းရဲ။ ဂာဂစဉ်းသွား-ဒေါသ
စဉ်းသွား-မောဟစဉ်းသွား၊ အာရုံပြုသော စိတ်နှလုံးသား ဇိ
အတွင်း၌၊ တနင့်နင့်ထိုးကျင့်သဖြင့်လည်း၊ မြားကြောင့်-
ဆင်းရဲ။ အာရုံပြုသော စိတ်နှလုံးသား ဇိအတွင်း၌၊ တနင့်နင့်
ထိုးကျင့်သော၊ ဂာဂစဉ်းသွား-ဒေါသစဉ်းသွား-မောဟစဉ်းသွား၊
ကျသောအာရုံ၊ ကုဋ္ဌာရုံဖြစ်လျှင်လည်း၊ ချစ်ခင်တာကို။ အနိဋ္ဌာရုံ-
ဖြစ်လျှင်လည်း၊ အပြစ်ဖြင်တာကို။ မဇ္ဈတ္တာရုံဖြစ်လျှင်လည်း၊
ယစ်မေ့တာကို။ နှုတ်ပစ်နိုင်ခဲ့သဖြင့်လည်း၊ မြားကြောင့်-
ဆင်းရဲ။ ပိဋကဇနကတာယ၊ နိမိတ်ခြင်း ဇိ၊ အကြောင်းဇိ
အဖြစ်ဖြင့်။ အန္တောတုဒနတာယ၊ အတွင်း၌ထိုးကျင့်သည်
ဇိအဖြစ်ဖြင့်။ ဒုန္တိဟရုဏိယတာယ၊ နှုတ်ပစ်နိုင်ခဲ့သည်
ဇိအဖြစ်ဖြင့်။ သဏ္ဍဝေသာ၊ မြားကြောင့်။ ဒုက္ခာတိ၊ ဆင်းရဲ
ဟူ။ ပံသာတိ၊ ဂူဇိ။

ဒုက္ခာတိ-ဆင်းရဲဟူ၊ ဂူဇိသော ပဋိသင်္ခါဉာဏ်၊ အာရုံ
ဖြစ်သောဆင်းရဲသောသဘော၊ သင်္ခါရုဇိအရ-ဒုက္ခ။ ဒုက္ခဇိ
အရ-ခန္ဓပဉ္စက။ ခန္ဓပဉ္စက ဇိအရ- ဂူဇိ-ဝေဒနာ-သညာ-သင်္ခါရု-
ဝိညာဏ်။ ယောဂီပုဂ္ဂိုလ်တို့ ဇိ-ဂူဇိအစုက-အသုဘဝတ္ထု။
ယောဂီပုဂ္ဂိုလ်တို့ ဇိ-ဉာဏ်အစုက-အသုဘသညာ။ အသုဘ
သညာ-အသုဘဝတ္ထု၊ ဂူဇိကမတင်တယ်၊ ကဲ့ရဲ့ဘွယ်ကိုဆောင်
သဖြင့်လည်း၊ မကောင်းသောသဘောကြောင့်-ဆင်းရဲ။
ယောဂီပုဂ္ဂိုလ်တို့ ဇိ-ဝေဒနာအစုက-ဒုက္ခဝတ္ထု။ ယောဂီပုဂ္ဂိုလ်
တို့ ဇိ-ဉာဏ်အစုက-ဒုက္ခသညာ။ ဒုက္ခသညာ-ဒုက္ခဝတ္ထု၊ ဂူဇိ
ကမကောင်း၊ အကြောင်းချိုးဖဲ့၊ အကျိုးမဲ့ကိုဆောင်သဖြင့်
လည်း၊ မကောင်းသောသဘောကြောင့်-ဆင်းရဲ။ ယောဂီ
ပုဂ္ဂိုလ်တို့ ဇိ-ဝိညာဏ်အစုက-အနိစ္စဝတ္ထု။ ယောဂီပုဂ္ဂိုလ်တို့
ဇိ-ဉာဏ်အစုက-အနိစ္စသညာ။ အနိစ္စသညာ-အနိစ္စဝတ္ထု၊ ဂူဇိ
ကမကောင်း၊ အကြောင်းချိုးဖဲ့၊ အကျိုးမဲ့ကိုဆောင်သဖြင့်
လည်း၊ မကောင်းသောသဘောကြောင့်-ဆင်းရဲ။ ယောဂီ

သီလ - ဆယ်ပါး သီလ - ပါတိမောက္ခသံဝရ သီလ - ကုဒ္ဓိယသံဝရ
 သီလ - ပစ္စယသဒ္ဓိသိတသီလ - အာရီဝါရိသုဒ္ဓိသီလ၊ သီလ
 ပျက်စီး သဖြင့်လည်း၊ ပျက်စီးသောသဘောကြောင့် ဆင်းရဲ
 အတ္တဒိဋ္ဌိအယျ - သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိအယျ - သက္ကာယဒိဋ္ဌိ
 အယျ - ဇွါသဒ္ဓိဒိဋ္ဌိအယျ၊ တပါး သောအယျ - နှစ်ပါး သောအ
 ယျ - နှစ်ဆယ်သောအယျ - ဖြေ ပါး သောအယျ၊ အယျ ပျက်
 စီး သဖြင့်လည်း၊ ပျက်စီးသောသဘောကြောင့် ဆင်းရဲ
 အနေ ကဗျသနာဝဟနတာယ၊ များစွာသော ပျက်စီးခြင်း
 ကိုဆောင်သည့် ဇာတ်ဖြစ်ဖြင့်။ ကျတိတော၊ ပျက်စီးသော
 သဘောကြောင့်၊ ဒုက္ခတိ၊ ဆင်းရဲဟူ ပဿတိ၊ ဂှုဇ္ဈိ။ "

ဒုက္ခဘဲ - ဆင်းရဲဟူ၊ ဂှုဇ္ဈိသောပဋိသင်္ခါညာဏ်ဇာတ်၊ အာဂုံဖြစ်
 သောဆင်းရဲသောသဘော၊ သင်္ခါဂုဇ္ဈိအဂု-ဒုက္ခ။ ဒုက္ခဇာတ်၊
 ခန္ဓပဉ္စက။ ခန္ဓပဉ္စက ဇာတ်၊ အဂု-ဂုဇ္ဈိ-ဝေဒနာ-သညာ-သင်္ခါဂု-
 ဝိညာဏ်။ ဦးဆောင်းကို ဖျတ်ကျိအကျိုး မဲ့ကိုဆောင်သဖြင့်
 လည်း၊ နှိပ်စက်အာပသောဝတ္ထုကို၊ နှိပ်စက်သောသဘော
 ကြောင့် ဆင်းရဲ။ မျက်လုံးကို မြေကကျိအကျိုး မဲ့ကိုဆောင်
 သဖြင့်လည်း၊ နှိပ်စက်အာပသောဝတ္ထုကို၊ နှိပ်စက်သော
 သဘောကြောင့် ဆင်းရဲ။ နားကို ဖျတ်ကျိအကျိုး မဲ့ကို
 ဆောင်သဖြင့်လည်း၊ နှိပ်စက်အာပသောဝတ္ထုကို၊ နှိပ်စက်
 သောသဘောကြောင့် ဆင်းရဲ။ နှာကို ဖျတ်ကျိအကျိုး မဲ့ကို
 ဆောင်သဖြင့်လည်း၊ နှိပ်စက်အာပသောဝတ္ထုကို၊ နှိပ်စက်
 သောသဘောကြောင့် ဆင်းရဲ။ အာကို ဖျတ်ကျိအကျိုး မဲ့ကို
 ဆောင်သဖြင့်လည်း၊ နှိပ်စက်အာပသောဝတ္ထုကို၊ နှိပ်စက်
 သောသဘောကြောင့် ဆင်းရဲ။ ခြေလက်ကို ဖျတ်ကျိအကျိုး
 မဲ့ကိုဆောင်သဖြင့်လည်း၊ နှိပ်စက်အာပသောဝတ္ထုကို၊ နှိပ်
 စက်သောသဘောကြောင့် ဆင်းရဲ။ အဝိဒိတာနံ၊ မသိအာပကုန်
 သော။ ဝိပုလာနံ၊ များဖြတ်ကုန်သော။ အနတ္တာနံယေဝ၊ အ
 ကျိုးမဲ့တို့ကို သိလျှင်။ အာဝဟနတော-အာဝဟနတာယ၊
 ဆောင်သည့်ဇာတ်၊ အာပသောဝတ္ထုကို၊ နှိပ်စက်
 အာပသောဝတ္ထုကို။ ဥပဒ္ဓတော၊ နှိပ်စက်သောသဘောကြောင့်၊
 ဒုက္ခတိ၊ ဆင်းရဲဟူ ပဿတိ၊ ဂှုဇ္ဈိ။ "

ဒုက္ခဘဲ - ဆင်းရဲဟူ၊ ဂှုဇ္ဈိသောပဋိသင်္ခါညာဏ်ဇာတ်၊ အာဂုံ
 ဖြစ်သောဆင်းရဲသောသဘော၊ သင်္ခါဂုဇ္ဈိအဂု-ဒုက္ခ။ ဒုက္ခဇာတ်၊
 အဂု-ခန္ဓပဉ္စက ဇာတ်၊ အဂု-ဂုဇ္ဈိ-ဝေဒနာ-သညာ-သင်္ခါဂု-
 ဝိညာဏ်။ သူ့အသက်ကို သတ်ခြင်းကြောင့်ဖြစ်သော၊
 ဘေးဂုဇ္ဈိလုံးစုံ၊ အကုန်ကျ သဖြင့်လည်း၊ သက်သာရာဇာတ်

ဆန်ကျင့်ဘက်က၊ ဒုက္ခမအေး၊ ဘေးကြောင့်-ဆင်းရဲ။ သူ့စွာကို
 ခိုးခြင်းကြောင့် ဖြစ်သော၊ ဘေးရန်လုံးစုံ၊ အကုန်ကျသဖြင့်လည်း၊
 သက်သာရာ ဖြစ်ဆန်ကျင့်ဘက်က၊ ဒုက္ခမအေး၊ ဘေးကြောင့်-
 ဆင်းရဲ။ သူ့သားအိမ်ယာကို ဖြစ်အားခြင်းကြောင့် ဖြစ်သော၊
 ဘေးရန်လုံးစုံ၊ အကုန်ကျသဖြင့်လည်း၊ သက်သာရာ ဖြစ်
 ဆန်ကျင့်ဘက်က၊ ဒုက္ခမအေး၊ ဘေးကြောင့်-ဆင်းရဲ။ မှာသား
 ကိုပြောဆိုခြင်းကြောင့် ဖြစ်သော၊ ဘေးရန်လုံးစုံ၊ အကုန်ကျ
 သဖြင့်လည်း၊ သက်သာရာ ဖြစ်ဆန်ကျင့်ဘက်က၊ ဒုက္ခမအေး၊
 ဘေးကြောင့်-ဆင်းရဲ။ သေရည်သေရက်ကို သောက်စားခြင်း
 ကြောင့် ဖြစ်သော၊ ဘေးရန်လုံးစုံ၊ အကုန်ကျသဖြင့်လည်း၊
 သက်သာရာ ဖြစ်ဆန်ကျင့်ဘက်က၊ ဒုက္ခမအေး၊ ဘေးကြောင့်-
 ဆင်းရဲ။ သဗ္ဗသယာနံ၊ ဝေပသိမ်းစုသည့်၊ အလုံးစုံဘေးရန်တို့ဖြင့်။
 အာတရတယ၊ ပြွမ်းကျကျသည့် ဖြစ်အဖြစ်ဖြင့်။ ဒုက္ခဂုဗသမ
 သင်္ခါတယ၊ ဒုက္ခမကိမ်း၊ ငြိမ်းသည်ဟု ဆိုအပ်သော။ ပရမဿ
 သယ၊ မြတ်သော သက်သာရာ ဖြစ်။ ပဋိပက္ခဘူတတ္တာယ၊ ဆန်
 ကျင့်ဘက် ဖြစ်အဖြစ်ဖြင့်။ ဘယတော၊ ဘေးကြောင့်၊ ဒုက္ခာ
 တိ၊ ဆင်းရဲဟု။ ပဿတိ၊ ဂြု ဖြစ်။

တို့ကိစ္စကို လူယက်သော ခိုးသူ၊ မိမိတို့ကိစ္စကို လူယက်
 မှုကို၊ သတ်ခြင်းငှာ တိုက်သော၊ အကျိုးမဲ့သောဘေး၊ အစဉ်တ
 စိုက်၊ အပြစ်မပြတ်၊ ငြိကပ်ကျလိုက်သည်ကို၊ သီးခံကျနေဘဲ၊
 အဖြူရှာသကဲ့သို့။ ထို့အတူ၊ ဒုက္ခဘဲ-ဆင်းရဲဟု၊ ဂြုသော ပဋိ
 သင်္ခါဉာဏ်ဖြင့်၊ အာရုံ ဖြစ်သော ဆင်းရဲသော သဘော၊ သင်္ခါရ
 ဖြစ်အရ-ဒုက္ခ။ ဒုက္ခ ဖြစ်အရ-ခန္ဓပဉ္စက။ ခန္ဓပဉ္စက ဖြစ်အရ-ဂုဗ-
 ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်။ ဖြစ်သော ခဏ-များစွာ
 သော၊ ကံ-ကိလေသာဘဝ၊ အကျိုးမဲ့အစဉ်တစိုက်၊ လိုက်သည်ဖြစ်ကျ
 ဖြစ်ကျ၊ အပြစ်မပြတ်၊ ငြိကပ်သည်ကို၊ သီးခံကျနေခြင်းငှာ
 မထိုက်သဖြင့်လည်း၊ အပြစ်မပြတ်၊ ငြိကပ်သော သဘော
 ကြောင့်-ဆင်းရဲ။ " ကြားသော ခဏ-များစွာသော၊ ကံ-ကိ
 လေသာဘဝ၊ အကျိုးမဲ့အစဉ်တစိုက်၊ လိုက်သည်ဖြစ်ကျ၊
 အပြစ်မပြတ်၊ ငြိကပ်သည်ကို၊ သီးခံကျနေခြင်းငှာ မထိုက်
 သဖြင့်လည်း၊ အပြစ်မပြတ်၊ ငြိကပ်သော သဘော ကြောင့်-
 ဆင်းရဲ။ " နံသော ခဏ-များစွာသော၊ ကံ-ကိလေသာဘဝ၊
 အကျိုးမဲ့အစဉ်တစိုက်၊ လိုက်သည်ဖြစ်ကျ၊ အပြစ်မပြတ်၊
 ငြိကပ်သည်ကို၊ သီးခံကျနေခြင်းငှာ မထိုက်သဖြင့်လည်း၊
 အပြစ်မပြတ်၊ ငြိကပ်သော သဘော ကြောင့်-ဆင်းရဲ။ " စီး
 သော ခဏ-များစွာသော၊ ကံ-ကိလေသာဘဝ၊ အကျိုးမဲ့အစဉ်

တစ်စုံက၊ လိုက်သည်ဖြစ်၏၊ အပြစ်မပြုတ်၊ ငြိကပ်သည်ကို၊
 သီးခံကျနေခြင်း ငှာမထိုက်သဖြင့်လည်း၊ အပြစ်မပြုတ်၊ ငြိ
 ကပ်သောသဘောကြောင့်- ဆင်းရဲ။ " ထိသောခဏ- များစွာ
 သော၊ ကံ. ကိလေသာဘဝ၊ အကျိုး မဲ့အစဉ်တစ်စုံက၊ လိုက်
 သည်ဖြစ်၏၊ အပြစ်မပြုတ်၊ ငြိကပ်သည်ကို၊ သီးခံကျနေ
 ခြင်း ငှာမထိုက်သဖြင့်လည်း၊ အပြစ်မပြုတ်၊ ငြိကပ်သော
 သဘောကြောင့်- ဆင်းရဲ။ " သိသောခဏ- များစွာသော၊ ကံ. ကိ
 လေသာဘဝ၊ အကျိုး မဲ့အစဉ်တစ်စုံက၊ လိုက်သည်ဖြစ်၏၊ အ
 ပြစ်မပြုတ်၊ ငြိကပ်သည်ကို၊ သီးခံကျနေခြင်း ငှာမထိုက်သ
 ဖြင့်လည်း၊ အပြစ်မပြုတ်၊ ငြိကပ်သောသဘောကြောင့်-
 ဆင်းရဲ။ အနေကေဟိ၊ များစွာ ကုန်သော။ အနတ္တေဟိ၊ အကျိုးမဲ့
 တို့သည်။ အနုဗန္ဓတာယ၊ အစဉ်တစ်စုံက၊ လိုက်သည်၏အဖြစ်
 ဖြင့်။ ဒေါသုပသတ္တတာယ၊ အပြစ်မပြုတ်၊ ငြိကပ်သည်၏အ
 ဖြစ်ဖြင့်။ ဥပသဂ္ဂေါဝိယ၊ အပြစ်မပြုတ်၊ ငြိကပ်သော ခိုးသူ
 ကဲ့သို့။ အနုခိဝါသနာဂုဟတာယ၊ သီးခံကျနေခြင်း ငှာမထိုက်
 သည်၏အဖြစ်ဖြင့်။ ဥပသဂ္ဂတော၊ အပြစ်မပြုတ်၊ ငြိကပ်သော
 သဘောကြောင့်။ ဒုက္ခာတိ၊ ဆင်းရဲဟူ။ ပဿတိ၊ ဂှု၏။ "

ဒုက္ခာ- ဆင်းရဲဟူ၊ ဂှုသောပဋိသင်္ခါညာဏ်၏၊ အာရုံဖြစ်
 သောဆင်းရဲသောသဘော၊ သင်္ခါဂု၏အဂု- ဒုက္ခ။ ဒုက္ခ၏အဂု- ခန္ဓ
 ပဉ္စက။ ခန္ဓပဉ္စက ၏အဂု- ဂုဗ်. ဝေဒနာ- သညာ- သင်္ခါဂု- ဝိညာဏ်။
 ဂုဗ်. ဘောဏ်ပြန်သောကာလ၊ စောင့်ရှောက်ရာမကျ၊ ဘေးအေး
 ကိုမရသဖြင့်လည်း၊ အစောင့်အရှောက်မရှိခြင်းကြောင့်-
 ဆင်းရဲ။ " ဝေဒနာ- ခံစားသောကာလ၊ စောင့်ရှောက်ရာမကျ၊
 ဘေးအေးကိုမရသဖြင့်လည်း၊ အစောင့်အရှောက်မရှိခြင်း
 ကြောင့်- ဆင်းရဲ။ " သညာ- မှတ်သောကာလ၊ စောင့်ရှောက်ရာ
 မကျ၊ ဘေးအေးကိုမရသဖြင့်လည်း၊ အစောင့်အရှောက်မရှိ
 ခြင်းကြောင့်- ဆင်းရဲ။ " သင်္ခါဂု- ဖြုဖြင့်စီရင်သောကာလ၊
 စောင့်ရှောက်ရာမကျ၊ ဘေးအေးကိုမရသဖြင့်လည်း၊ အ
 စောင့်အရှောက်မရှိခြင်းကြောင့်- ဆင်းရဲ။ " ဝိညာဏ်- အာရုံ
 ဖြစ်သောကာလ၊ စောင့်ရှောက်ရာမကျ၊ ဘေးအေးကိုမရသဖြင့်
 လည်း၊ အစောင့်အရှောက်မရှိခြင်းကြောင့်- ဆင်းရဲ။ အတာယံ
 ကတာယစေဝ၊ အစောင့်အရှောက်မရှိသည်၏အဖြစ်ဖြင့်။ အလက္ခ
 နေယျခေမတာယ၊ ဘေးအေးကိုမရသည်၏အဖြစ်ဖြင့်။ အတာက
 တော၊ အစောင့်အရှောက်မရှိခြင်းကြောင့်။ ဒုက္ခာတိ၊ ဆင်းရဲဟူ။
 ပဿတိ၊ ဂှု၏။ "

ဒုက္ခာ- ဆင်းရဲဟူ၊ ဂှုသောပဋိသင်္ခါညာဏ်၏၊ အာရုံဖြစ်သော

ဆင်းရဲသောသဘော၊ သင်္ခါရုဇိအရ-ဒုက္ခဒုက္ခဇိအရ-ခန္ဓပဉ္စက
 ခန္ဓပဉ္စကဇိအရ-ဂုဗ-ဝေဒနာ-သညာ-သင်္ခါရု-ဝိညာဏ်ဂုဗိဇ
 သောဒါ၊ ပုန်းအောင်းခြင်းငှာမထိုက်ဟု-ပုန်းအောင်းလိုသော
 သူတို့ဇိ၊ ပုန်းအောင်းကုန်စွကိုမပြုသဖြင့်လည်း၊ ပုန်းအောင်း
 ရာမရှိခြင်းကြောင့်-ဆင်းရဲ။ ဝေဒနာဖြစ်သောဒါ၊ ပုန်းအောင်း
 ခြင်းငှာမထိုက်ဟု-ပုန်းအောင်းလိုသောသူတို့ဇိ၊ ပုန်းအောင်း
 ကုန်စွကိုမပြုသဖြင့်လည်း၊ ပုန်းအောင်းရာမရှိခြင်းကြောင့်
 ဆင်းရဲ။ သညာဖြစ်သောဒါ၊ ပုန်းအောင်းခြင်းငှာမထိုက်
 ဟု-ပုန်းအောင်းလိုသောသူတို့ဇိ၊ ပုန်းအောင်းကုန်စွကိုမပြု
 သဖြင့်လည်း၊ ပုန်းအောင်းရာမရှိခြင်းကြောင့်-ဆင်းရဲ။
 သင်္ခါရုဖြစ်သောဒါ၊ ပုန်းအောင်းခြင်းငှာမထိုက်ဟု-ပုန်းအောင်း
 လိုသောသူတို့ဇိ၊ ပုန်းအောင်းကုန်စွကိုမပြုသဖြင့်လည်း၊
 ပုန်းအောင်းရာမရှိခြင်းကြောင့်-ဆင်းရဲ။ ဝိညာဏ်ဖြစ်သော
 ဒါ၊ ပုန်းအောင်းခြင်းငှာမထိုက်ဟု-ပုန်းအောင်းလိုသောသူ
 တို့ဇိ၊ ပုန်းအောင်းကုန်စွကိုမပြုသဖြင့်လည်း၊ ပုန်းအောင်း
 ရာမရှိခြင်းကြောင့်-ဆင်းရဲ။ အလ္လိယိတံ၊ ပုန်းအောင်းခြင်း
 ငှာ၊ အနုရဟတာယ၊ မထိုက်သညာဇိအဖြစ်ဖြင့်။ အလ္လိနာနဗ္ဗိစ၊
 ပုန်းအောင်းလိုသောသူတို့ဇိ၊ လည်း။ လေဏကိစ္ဆာကာရိတာ
 ယ၊ ပုန်းအောင်းကုန်စွကိုမပြုသညာဇိအဖြစ်ဖြင့်။ အလေဏ
 တော၊ ပုန်းအောင်းရာမရှိခြင်းကြောင့်။ ဒုက္ခာတိ၊ ဆင်းရဲဟု။
 ပဿတိ၊ ဤဇိ။

ဒုက္ခဘိ-ဆင်းရဲဟု၊ ဤသောပဋိသင်္ခါရုဇာဏ်ဇိ၊ အာရုံဖြစ်
 သောဆင်းရဲသောသဘော၊ သင်္ခါရုဇိအရ-ဒုက္ခဒုက္ခဇိအရ-
 ခန္ဓပဉ္စက။ ခန္ဓပဉ္စကဇိအရ-ဂုဗ-ဝေဒနာ-သညာ-သင်္ခါရု-ဝိ
 ညာဏ်။ ပဋိသန္ဓေနေခြင်းဆင်းရဲ-ဘေးဟု၊ မှီလိုသောသူတို့ဇိ၊
 အောက်မေ့မှုကိုပြုသဖြင့်လည်း၊ ကိုးကွယ်ရာမဟုတ်သော
 ကြောင့်-ဆင်းရဲ။ အိုခြင်းဆင်းရဲ-ဘေးဟု၊ မှီလိုသောသူတို့ဇိ၊
 အောက်မေ့မှုကိုပြုသဖြင့်လည်း၊ ကိုးကွယ်ရာမဟုတ်
 သောကြောင့်-ဆင်းရဲ။ နာခြင်းဆင်းရဲ-ဘေးဟု၊ မှီလိုသော
 သူတို့ဇိ၊ အောက်မေ့မှုကိုပြုသဖြင့်လည်း၊ ကိုးကွယ်ရာ
 မဟုတ်သောကြောင့်-ဆင်းရဲ။ သေခြင်းဆင်းရဲ-ဘေးဟု၊ မှီ
 လိုသောသူတို့ဇိ၊ အောက်မေ့မှုကိုပြုသဖြင့်လည်း၊ ကိုး
 ကွယ်ရာမဟုတ်သောကြောင့်-ဆင်းရဲ။ အပါယ်ဖြစ်ခြင်း-
 ဆင်းရဲဟု၊ မှီလိုသောသူတို့ဇိ၊ အောက်မေ့မှုကိုပြုသဖြင့်
 လည်း၊ ကိုးကွယ်ရာမဟုတ်သောကြောင့်-ဆင်းရဲ။ အတိတ်ဘဝ
 လျှင်အရင်းရှိသောဝင့်ဆင်းရဲ-ဘေးဟု၊ မှီလိုသောသူတို့ဇိ၊

ဘေး

အောက်မေ့မှုကို ပြုသဖြင့်လည်း ကိုးကွယ်ရာမဟုတ်သော
 ကြောင့် ဆင်းရဲ အနာဂတ်ဘဝလျှင်အရင်းရှိသောဝင့်ဆင်းရဲ
 ဘေးဟူ၍ မှီလို့သောသူတို့၏ အောက်မေ့မှုကို ပြုသဖြင့်
 လည်း ကိုးကွယ်ရာမဟုတ်သောကြောင့် ဆင်းရဲ ပစ္စုပ္ပန်
 ဘဝ၊ အာဟာရလျှင်အရင်းရှိသော ဂြာမိုးခြင်း ဆင်းရဲတို့
 မှီလို့သောသူတို့၏ အောက်မေ့မှုကို ပြုသဖြင့်လည်း ကိုး
 ကွယ်ရာမဟုတ်သောကြောင့် ဆင်းရဲ နိဿိတာနံ မှီလို့သော
 သူတို့၏ ဘယသာဂုဏတ္တာဘာဝေန၊ ဘေးဟူ- အောက်မေ့
 မှုကို ပြုသည့်အဖြစ်ဖြင့် အသရဏတော၊ ကိုးကွယ်ရာ
 မဟုတ်သောကြောင့် ဒုက္ခတိ၊ ဆင်းရဲဟူ ပဿတိ၊ ဂြု၏။

ဒုက္ခဘဲ ဆင်းရဲဟူ ဂြုသောပဋိသင်္ခါဉာဏ်၏အာရုံဖြစ်
 သောဆင်းရဲသောသဘော၊ သင်္ခါရု၏အရ-ဒုက္ခဒုက္ခ၏အရ-ခန္ဓ
 ပဉ္စက။ ခန္ဓပဉ္စက၏အရ-ဂုဏ်-ဝေဒနာ-သညာ-သင်္ခါရု-ဝိညာဏ်
 ဖြစ်သောခဏ၊ အကျိုးပဉ္စက-ကျသဖြင့်လည်း ပဝတ္တိဒုက္ခ၊
 အပြစ်မပြတ်ကျခြင်းကြောင့် ဆင်းရဲ၊ ကြားသောခဏ၊ အ
 ကျိုးပဉ္စက-ကျသဖြင့်လည်း ပဝတ္တိဒုက္ခ၊ အပြစ်မပြတ်ကျခြင်း
 ကြောင့် ဆင်းရဲ။ နံသောခဏ၊ အကျိုးပဉ္စက-ကျသဖြင့်လည်း
 ပဝတ္တိဒုက္ခ၊ အပြစ်မပြတ်ကျခြင်းကြောင့် ဆင်းရဲ၊ စီးသော
 ခဏ၊ အကျိုးပဉ္စက-ကျသဖြင့်လည်း ပဝတ္တိဒုက္ခ၊ အပြစ်မ
 ပြတ်ကျခြင်းကြောင့် ဆင်းရဲ။ ထိသောခဏ၊ အကျိုးပဉ္စက-
 ကျသဖြင့်လည်း ပဝတ္တိဒုက္ခ၊ အပြစ်မပြတ်ကျခြင်းကြောင့်
 ဆင်းရဲ။ သိသောခဏ၊ အကျိုးပဉ္စက-ကျသဖြင့်လည်း ပဝတ္တိ
 ဒုက္ခ၊ အပြစ်မပြတ်ကျခြင်းကြောင့် ဆင်းရဲ။ ပဝတ္တိဒုက္ခတာယ၊
 ပဝတ္တိဒုက္ခ၊ အကျိုးပဉ္စက-ကျသည့်အဖြစ်ဖြင့် ဒုက္ခထာစ၊
 ဒုက္ခ၏လည်း အာဒိနဝတာယ၊ အပြစ်မပြတ်ကျသည့်အဖြစ်
 ဖြင့် အာဒိနဝတော၊ အပြစ်မပြတ်ကျခြင်းကြောင့် ဒုက္ခတိ၊
 ဆင်းရဲဟူ ပဿတိ၊ ဂြု၏။

ဒုက္ခဘဲ ဆင်းရဲဟူ ဂြုသောပဋိသင်္ခါဉာဏ်၏အာရုံဖြစ်
 သောဆင်းရဲသောသဘော၊ သင်္ခါရု၏အရ-ဒုက္ခဒုက္ခ၏အရ-
 ခန္ဓပဉ္စက။ ခန္ဓပဉ္စက၏အရ-ဂုဏ်-ဝေဒနာ-သညာ-သင်္ခါရု-
 ဝိညာဏ်။ ဂုဏ်ဖြစ်သောခဏ၊ မကောင်းမှု၏အကြောင်းဂုဏ်
 မှုလ၊ ဟေတုပဉ္စက-ကျသဖြင့်လည်း မကောင်းမှု၏အ
 ကြောင်းဂုဏ် မှုလ၊ ဟေတုပဉ္စက-ကျခြင်းကြောင့် ဆင်းရဲ။
 ဝေဒနာဖြစ်သောခဏ၊ မကောင်းမှု၏အကြောင်းဂုဏ် မှုလ၊
 ဟေတုပဉ္စက-ကျသဖြင့်လည်း မကောင်းမှု၏အကြောင်း
 ဂုဏ် မှုလ၊ ဟေတုပဉ္စက-ကျခြင်းကြောင့် ဆင်းရဲ။ သညာ

နီးခြင်းကြောင့်-ဆင်းရဲ" "ဝေဒနာ-ခံစားသောကာလ၊ သုခသညာ
 က-ကျသဖြင့်လည်း၊ ဘဝါသဝနှင့်နီးခြင်းကြောင့်-ဆင်းရဲ" "သညာ-
 မှတ်သောကာလ။ သင်္ခါရ-ဖြူဖြူစိရင်သော်ကာလ၊ အတ္တ
 သညာက-ကျသဖြင့်လည်း၊ ဒိဋ္ဌာသဝနှင့်နီးခြင်းကြောင့်-ဆင်း
 ရဲ" "ဝိညာဏ်-အာရုံဖြူသောကာလ၊ နိစ္စသညာက-ကျသဖြင့်
 လည်း၊ အဝိဇ္ဇာသဝနှင့်နီးခြင်းကြောင့်-ဆင်းရဲ" အသဝပံဒဋ္ဌာန
 တာယ၊ အာသဝေါနှင့်နီးသည်အဖြစ်ဖြင့်၊ သာသဝတော၊ အာ
 သဝေါနှင့်နီးခြင်းကြောင့်၊ ဒုက္ခာတိ၊ ဆင်းရဲဟု။ ပဿတိ၊ ဂြုဇ်။
 ဒုက္ခာဘဲ-ဆင်းရဲဟု၊ ဂြုသော ပဋိသင်္ခါရာဏ်ဇ်၊ အာရုံဖြစ်
 သောဆင်းရဲသောသဘော၊ သင်္ခါရဇ်အရ-ဒုက္ခ၊ ဒုက္ခဇ်အရ-ခန္ဓ
 ပဉ္စက။ ခန္ဓပဉ္စကဇ်အရ- ဂုဗ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်။
 ဖြစ်သောခဏ၊ သတ္တသညာက-ကျသဖြင့်လည်း၊ ဒေဝပုတ္တ
 မာရဇ်အစါဖြစ်ခြင်းကြောင့်-ဆင်းရဲ" ညစ်ကျမကောင်း၊
 အကြောင်းက-ကျသဖြင့်လည်း၊ ကိလေသမာရဇ်အစါဖြစ်
 ခြင်းကြောင့်-ဆင်းရဲ" မှီကုမကောင်း၊ အကြောင်းက-ကျသ
 ဖြင့်လည်း၊ ခန္ဓမာရဇ်အစါဖြစ်ခြင်းကြောင့်-ဆင်းရဲ" တည်
 ကုမကောင်း၊ အကြောင်းက-ကျသဖြင့်လည်း၊ မစ္ဆမာရဇ်
 အစါဖြစ်ခြင်းကြောင့်-ဆင်းရဲ" အစီအရင်မကောင်း၊ အကြောင်း
 က-ကျသဖြင့်လည်း၊ အဘိသင်္ခါရမာရဇ်အစါဖြစ်ခြင်းကြောင့်-
 ဆင်းရဲ" မစ္ဆမာရ-ကိလေသမာရာနံ၊ မစ္ဆမာရ-ကိလေသမာရ
 တို့ဇ်။ အာမိသဘူတတာယ၊ အစာသဘူပဇ်အဖြစ်ဖြင့်။
 မာရမိသတော၊ မာရမင်းဇ်အစါဖြစ်ခြင်းကြောင့်၊ ဒုက္ခာတိ၊ ဆင်း
 ရဲဟု။ ပဿတိ၊ ဂြုဇ်။ "

ဒုက္ခာဘဲ-ဆင်းရဲဟု၊ ဂြုသော ပဋိသင်္ခါရာဏ်ဇ်၊ အာရုံဖြစ်
 သောဆင်းရဲသောသဘော၊ သင်္ခါရဇ်အရ-ဒုက္ခ၊ ဒုက္ခဇ်အရ-
 ခန္ဓပဉ္စက။ ခန္ဓပဉ္စကဇ်အရ- ဂုဗ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိ
 ညာဏ်။ ဂုဗ်-ဖြစ်သောခဏ၊ ဖြစ်သောသဘောက-ဂြိသဖြင့်
 လည်း၊ ဖြစ်သောသဘောဂြိသောကြောင့်-ဆင်းရဲ" "ဝေဒနာ-
 ဖြစ်သောခဏ၊ ဖြစ်သောသဘောက-ဂြိသဖြင့်လည်း၊ ဖြစ်
 သောသဘောဂြိသောကြောင့်-ဆင်းရဲ" "သညာ-ဖြစ်သောခ
 ဏ၊ ဖြစ်သောသဘောက-ဂြိသဖြင့်လည်း၊ ဖြစ်သောသဘော
 ဂြိသောကြောင့်-ဆင်းရဲ" "သင်္ခါရ-ဖြစ်သောခဏ၊ ဖြစ်သော
 သဘောက-ဂြိသဖြင့်လည်း၊ ဖြစ်သောသဘောဂြိသောကြောင့်-
 ဆင်းရဲ" "ဝိညာဏ်-ဖြစ်သောခဏ၊ ဖြစ်သောသဘောက-ဂြိ
 သဖြင့်လည်း၊ ဖြစ်သောသဘောဂြိသောကြောင့်-ဆင်းရဲ" "ဝေ
 ဒနာ-ခန္ဓပဉ္စကတိတာယ၊ ဖြစ်သောသဘောဂြိသည့်အဖြစ်ဖြင့်။

ဇောတိခမ္မတော၊ ဖြစ်သောသဘော ဤသောကြောင့်။ ဒုက္ခာတိ၊ ဆင်းရဲဟူ။ ပဿတိ၊ ဂြူ၏။

ဒုက္ခဘဲ ဆင်းရဲဟူ၊ ဂြူသောပဋိသင်္ခါညာဏ်၏အာရုံဖြစ်သော ဆင်းရဲသောသဘော၊ သင်္ခါရု၏အာရု-ဒုက္ခ။ ဒုက္ခ၏အာရု-ခန္ဓပဉ္စက။ ခန္ဓပဉ္စက၏အာရု-ဂုဗ်-ဝေဒနာ-သညာ-သင်္ခါရု-ဝိညာဏ်။ ဂုဗ်-အိုသောခဏ၊ အိုသောသဘောက-ရှိသဖြင့်လည်း၊ အိုသောသဘောရှိသောကြောင့်-ဆင်းရဲ။ "ဝေဒနာ-အိုသောခဏ၊ အိုသောသဘောက-ရှိသဖြင့်လည်း၊ အိုသောသဘောရှိသောကြောင့်-ဆင်းရဲ။ "သညာ-အိုသောခဏ၊ အိုသောသဘောက-ရှိသဖြင့်လည်း၊ အိုသောသဘောရှိသောကြောင့်-ဆင်းရဲ။ "သင်္ခါရု-အိုသောခဏ၊ အိုသောသဘောက-ရှိသဖြင့်လည်း၊ အိုသောသဘောရှိသောကြောင့်-ဆင်းရဲ။ "ဝိညာဏ်-အိုသောခဏ၊ အိုသောသဘောက-ရှိသဖြင့်လည်း၊ အိုသောသဘော-ရှိသောကြောင့်-ဆင်းရဲ။ ဇရာပကတိတာယ၊ အိုသောသဘောရှိသည့်အဖြစ်ဖြင့်။ ဇရာခမ္မတော၊ အိုသောသဘောရှိသောကြောင့်။ ဒုက္ခာတိ၊ ဆင်းရဲဟူ။ ပဿတိ၊ ဂြူ၏။

ဒုက္ခဘဲ ဆင်းရဲဟူ၊ ဂြူသောပဋိသင်္ခါညာဏ်၏အာရုံဖြစ်သော ဆင်းရဲသောသဘော၊ သင်္ခါရု၏အာရု-ဒုက္ခ။ ဒုက္ခ၏အာရု-ခန္ဓပဉ္စက။ ခန္ဓပဉ္စက၏အာရု-ဂုဗ်-ဝေဒနာ-သညာ-သင်္ခါရု-ဝိညာဏ်။ ဂုဗ်-နာသောခဏ၊ နာသောသဘောက-ရှိသဖြင့်လည်း၊ နာသောသဘောရှိသောကြောင့်-ဆင်းရဲ။ "ဝေဒနာ-နာသောခဏ၊ နာသောသဘောက-ရှိသဖြင့်လည်း၊ နာသောသဘောရှိသောကြောင့်-ဆင်းရဲ။ "သညာ-နာသောခဏ၊ နာသောသဘောက-ရှိသဖြင့်လည်း၊ နာသောသဘောရှိသောကြောင့်-ဆင်းရဲ။ "သင်္ခါရု-နာသောခဏ၊ နာသောသဘောက-ရှိသဖြင့်လည်း၊ နာသောသဘောရှိသောကြောင့်-ဆင်းရဲ။ "ဝိညာဏ်-နာသောခဏ၊ နာသောသဘောက-ရှိသဖြင့်လည်း၊ နာသောသဘောရှိသောကြောင့်-ဆင်းရဲ။ ဗျာဓိပကတိတာယ၊ နာသောသဘောရှိသည့်အဖြစ်ဖြင့်။ ဗျာဓိခမ္မတော၊ နာသောသဘောရှိသောကြောင့်။ ဒုက္ခာတိ၊ ဆင်းရဲဟူ။ ပဿတိ၊ ဂြူ၏။

ဒုက္ခဘဲ ဆင်းရဲဟူ၊ ဂြူသောပဋိသင်္ခါညာဏ်၏အာရုံဖြစ်သော ဆင်းရဲသောသဘော၊ သင်္ခါရု၏အာရု-ဒုက္ခ။ ဒုက္ခ၏အာရု-ခန္ဓပဉ္စက။ ခန္ဓပဉ္စက၏အာရု-ဂုဗ်-ဝေဒနာ-သညာ-သင်္ခါရု-ဝိညာဏ်။ ဂုဗ်-ဖြစ်သောခဏ၊ အကောင်းအဆိုးက-ကျသဖြင့်လည်း၊ စိုးရိမ်အတ္တယ်၏အကြောင်းသဘောရှိသောကြောင့်-ဆင်းရဲ။ "ဝေဒနာဖြစ်သောခဏ၊ အကောင်းအဆိုးက-ကျသဖြင့်လည်း၊ စိုးရိမ်အတ္တယ်၏အကြောင်း

သဘောရှိသောကြောင့်ဆင်းရဲ။ သညာ ဖြစ်သောခဏ၊ အ
 ကောင်းအဆိုးကကျသဖြင့်လည်း၊ စိုးရိမ်သွယ်ဖို့အကြောင်း
 သဘောရှိသောကြောင့်ဆင်းရဲ။ သင်္ခါရဖြစ်သောခဏ၊ အ
 ကောင်းအဆိုးကကျသဖြင့်လည်း၊ စိုးရိမ်သွယ်ဖို့အကြောင်း
 သဘောရှိသောကြောင့်ဆင်းရဲ။ ဝိညာဏဖြစ်သောခဏ၊
 အကောင်းအဆိုးကကျသဖြင့်လည်း၊ စိုးရိမ်သွယ်ဖို့အကြောင်း
 သဘောရှိသောကြောင့်ဆင်းရဲ။ သောကဟေတုတာယ၊ စိုး
 ရိမ်သွယ်ဖို့အကြောင်းသဘောရှိသည်ဖို့အဖြစ်ဖြင့်။ သောက
 ဓမ္မတော၊ စိုးရိမ်သွယ်ဖို့အကြောင်းသဘောရှိသောကြောင့်
 ဒုက္ခတိ၊ ဆင်းရဲဟူ။ ပဿတိ၊ ဤဖို့။

ဒုက္ခဘဲ ဆင်းရဲဟူ၊ ဤသော ပဋိသင်္ခါရဉာဏ်ဖို့အာရုံ
 ဖြစ်သော ဆင်းရဲသောသဘော၊ သင်္ခါရဖို့အာရုံ-ဒုက္ခ၊ ဒုက္ခဖို့
 အာရုံ-ခန္ဓပဉ္စက။ ခန္ဓပဉ္စကဖို့အာရုံ-ဂုဗ်-ဝေဒနာ-သညာ-သင်္ခါရ-
 ဝိညာဏ်။ ဂုဗ်ဖြစ်သောခဏ၊ အကောင်းအဆိုးကကျသ
 ဖြင့်လည်း၊ ငိုကြွေးသွယ်ဖို့အကြောင်းသဘောရှိသော
 ကြောင့်ဆင်းရဲ။ ဝေဒနာ ဖြစ်သောခဏ၊ အကောင်းအဆိုး
 ကကျသဖြင့်လည်း၊ ငိုကြွေးသွယ်ဖို့အကြောင်းသဘောရှိ
 သောကြောင့်ဆင်းရဲ။ သညာ ဖြစ်သောခဏ၊ အကောင်းအဆိုး
 ကကျသဖြင့်လည်း၊ ငိုကြွေးသွယ်ဖို့အကြောင်းသဘောရှိ
 သောကြောင့်ဆင်းရဲ။ သင်္ခါရ ဖြစ်သောခဏ၊ အကောင်းအဆိုး
 ကကျသဖြင့်လည်း၊ ငိုကြွေးသွယ်ဖို့အကြောင်းသဘောရှိ
 သောကြောင့်ဆင်းရဲ။ ဝိညာဏ ဖြစ်သောခဏ၊ အကောင်း
 အဆိုးကကျသဖြင့်လည်း၊ ငိုကြွေးသွယ်ဖို့အကြောင်းသ
 ဘောရှိသောကြောင့်ဆင်းရဲ။ ပရိဒေဝဟေတုတာယ၊ ငိုကြွေး
 သွယ်ဖို့အကြောင်းသဘောရှိသည်ဖို့အဖြစ်ဖြင့်။ ပရိဒေဝဓမ္မ
 တော၊ ငိုကြွေးသွယ်ဖို့အကြောင်းသဘောရှိသောကြောင့်၊
 ဒုက္ခတိ၊ ဆင်းရဲဟူ။ ပဿတိ၊ ဤဖို့။

ဒုက္ခဘဲ ဆင်းရဲဟူ၊ ဤသော ပဋိသင်္ခါရဉာဏ်ဖို့အာရုံဖြစ်
 သော ဆင်းရဲသောသဘော၊ သင်္ခါရဖို့အာရုံ-ဒုက္ခ၊ ဒုက္ခဖို့အာရုံ-
 ခန္ဓပဉ္စက။ ခန္ဓပဉ္စကဖို့အာရုံ-ဂုဗ်-ဝေဒနာ-သညာ-သင်္ခါရ-
 ဝိညာဏ်။ ဂုဗ်ဖြစ်သောခဏ၊ အကောင်းအဆိုးကကျသ
 ဖြင့်လည်း၊ ပင်ပန်းသွယ်ဖို့အကြောင်းသဘောရှိသောကြောင့်
 ဆင်းရဲ။ ဝေဒနာ ဖြစ်သောခဏ၊ အကောင်းအဆိုးကကျသ
 ဖြင့်လည်း၊ ပင်ပန်းသွယ်ဖို့အကြောင်းသဘောရှိသောကြောင့်
 ဆင်းရဲ။ သညာ ဖြစ်သောခဏ၊ အကောင်းအဆိုးကကျသ
 ဖြင့်လည်း၊ ပင်ပန်းသွယ်ဖို့အကြောင်းသဘောရှိသောကြောင့်၊
 ဒုက္ခတိ၊ ဆင်းရဲဟူ။ ပင်ပန်းသွယ်ဖို့အကြောင်းသဘောရှိသောကြောင့်။

ဆင်းရဲ" "သင်္ခါရ ဖြစ်သော ခဏ၊ အကောင်း အဆိုး က ကျ
 သဖြင့်လည်း၊ ပင်ပန်း ဘွယ်ဖျိအကြောင်း သဘောရှိသော
 ကြောင့် ဆင်းရဲ" "ဝိညာဏ် ဖြစ်သော ခဏ၊ အကောင်း
 အဆိုး က ကျသဖြင့်လည်း၊ ပင်ပန်း ဘွယ်ဖျိအကြောင်း သ
 ဘောရှိသော ကြောင့် ဆင်းရဲ" ဥပါယာ သ ဟေတုတာယ၊
 ပင်ပန်း ဘွယ်ဖျိအကြောင်း သဘော၊ ရှိသည့် ဖျိအဖြစ်ဖြင့်
 ဥပါယာ သ ခမ္မတော၊ ပင်ပန်း ဘွယ်ဖျိအကြောင်း သဘောရှိသော
 ကြောင့်၊ ဒုက္ခာတိ၊ ဆင်းရဲဟု" ပဿတိ၊ ဂှုဇိ။"

ဒုက္ခာတိ ဆင်းရဲဟု၊ ဂှုဇိသော ပဋိသင်္ခါရ ညာဏ်ဖျိ၊ အာရုံဖြစ်
 သော ဆင်းရဲသော သဘော၊ သင်္ခါရ ဖျိအရ-ဒုက္ခ၊ ဒုက္ခ ဖျိအရ-ခန္ဓ
 ပဉ္စက၊ ခန္ဓ ပဉ္စက ဖျိအရ-ဂုဗ-ဝေဒနာ- သညာ- သင်္ခါရ-ဝိညာဏ်၊
 ခန္ဓာဘုံက- အတိတ်ကာလ၊ ကျသဖြင့်လည်း၊ ဒိဋ္ဌိကိလေသာ
 အညစ်အကြေး ဖျိအာရုံ သဘောရှိသော ကြောင့် ဆင်းရဲ။
 ခန္ဓာဘုံက- အနာဂတ်ကာလ၊ ကျ သဖြင့်လည်း၊ တဏှာကိလေ
 သာ အညစ်အကြေး ဖျိအာရုံ သဘောရှိသော ကြောင့် ဆင်းရဲ။
 ခန္ဓာဘုံက- ပစ္စုပ္ပန်ကာလ၊ ကျသဖြင့်လည်း၊ ဒုစရိုက်ကိလေ
 သာ အညစ်အကြေး ဖျိအာရုံ သဘောရှိသော ကြောင့် ဆင်းရဲ။
 ခန္ဓာဘုံက- ကာယဒွါရ၊ ကျသဖြင့်လည်း၊ ကာယဒုစရိုက်ကိလေ
 သာ အညစ်အကြေး ဖျိအာရုံ သဘောရှိသော ကြောင့် ဆင်းရဲ။
 ခန္ဓာဘုံက- ဝစီဒွါရ၊ ကျသဖြင့်လည်း၊ ဝစီဒုစရိုက်ကိလေသာ
 အညစ်အကြေး ဖျိအာရုံ သဘောရှိသော ကြောင့် ဆင်းရဲ။
 ခန္ဓာဘုံက- မနောဒွါရ၊ ကျသဖြင့်လည်း၊ မနောဒုစရိုက်ကိလေ
 သာ အညစ်အကြေး ဖျိအာရုံ သဘောရှိသော ကြောင့် ဆင်းရဲ။
 တဏှာဒိဋ္ဌိ ဒုစရိုက်ကိလေသာနံ၊ တဏှာကိလေသာ အညစ်အကြေး၊
 ဒိဋ္ဌိကိလေသာ အညစ်အကြေး၊ ဒုစရိုက်ကိလေသာ အညစ်အကြေး
 တို့ ဖျိ၊ ဝိသယ ခမ္မတာယ၊ အာရုံ သဘောရှိသည့် ဖျိအဖြစ်ဖြင့်။
 သံကိလေသိက ခမ္မတော၊ ကိလေသာ အညစ်အကြေး ဖျိအာရုံ သ
 ဘောရှိသော ကြောင့်၊ ဒုက္ခာတိ၊ ဆင်းရဲဟု" ပဿတိ၊ ဂှုဇိ။"

ဒုက္ခဟု ဂှုဇိ၊ သုခကို လွန်ပုံ ဖျိအခြား မဲ့အသုဘဟု ဂှုဇိ။
 သုဘကို လွန်ပုံ ကား။ #။

အသုဘတိ မတင့်တယ်ခြင်းအဖြစ်ဟု၊ ဂှုဇိသော ပဋိသင်္ခါ
 ရာဏ်ဖျိ၊ အာရုံဖြစ်သော မတင့်တယ်သော သဘော၊ သင်္ခါရ ဖျိ
 အရ- အသုဘ။ အသုဘ ဖျိအရ- ခန္ဓ ပဉ္စက၊ ခန္ဓ ပဉ္စက ဖျိအရ- ဂုဗ
 ဝေဒနာ- သညာ- သင်္ခါရ- ဝိညာဏ်။ ဘော ကြံစည်သော ဂုဗအစု
 အသုဘဝတ္ထု၊ မဒုစသက်ဖျိကို ဖြူသဖြင့်လည်း- မတင့်တယ်။

ခံစားသောဝေဒနာအစု၊ ခန္ဓာဝတ္ထု၊ မန္တရသက်မှုကို ပြုသဖြင့်လည်း
 မတင့်တယ်။ မတင့်တယ်သည့်အစု၊ ဝတ္ထု၊ မန္တရသက်မှုကို
 ပြုသဖြင့်လည်း မတင့်တယ်။ မြဲဖြင့်စီရင်သောသင်္ခါရအစု၊ ဝတ္ထု၊
 သဝတ္ထု၊ မန္တရသက်မှုကို ပြုသဖြင့်လည်း မတင့်တယ်။ အာရုံပြုသော
 ဝိညာဏ်အစု၊ ဝတ္ထု၊ သဝတ္ထု၊ မန္တရသက်မှုကို ပြုသဖြင့်လည်း မတင့်
 တယ်။ အဇေပတော၊ မန္တရသက်မှုကို ပြုခြင်းကြောင့် အသုဘတံ၊
 မတင့်တယ်ဟု၊ ပဿတိ၊ ဂျုဇိ။

အသုဘဘဲ မတင့်တယ်ခြင်းအဖြစ်ဟု၊ ဂူသောပဋိသင်္ခါဉာဏ်ဖြင့်
 အာရုံဖြစ်သော မတင့်တယ်သောသဘော၊ သင်္ခါရ ဇိအရ-အသုဘ၊ အသု
 ဘာဇိအရ-ခန္ဓပဉ္စက၊ ခန္ဓပဉ္စက ဇိအရ-ဂူပ-ဝေဒနာ၊ သညာ၊ သင်္ခါရ-ဝိညာဏ်၊
 ဘောဏ်ပြန်သောဂူပအစု၊ ဝတ္ထု၊ အာရုံ၊ ကာမေဇုန်ဟု၊ အနံ အထုံက
 မကောင်းသဖြင့်လည်း မတင့်တယ်။ ခံစားသောဝေဒနာအစု၊ ဝတ္ထု၊ အာ
 ရုံ၊ ကာမေဇုန်ဟု၊ အနံ အထုံက မကောင်းသဖြင့်လည်း မတင့်တယ်။
 မှတ်သောသညာအစု၊ ဝတ္ထု၊ အာရုံ၊ ကာမေဇုန်ဟု၊ အနံ အထုံက မကောင်း
 သဖြင့်လည်း မတင့်တယ်။ မြဲဖြင့်စီရင်သောသင်္ခါရအစု၊ ဝတ္ထု၊ အာရုံ၊
 ကာမေဇုန်ဟု၊ အနံ အထုံက မကောင်းသဖြင့်လည်း မတင့်တယ်။
 အာရုံပြုသောဝိညာဏ်အစု၊ ဝတ္ထု၊ အာရုံ၊ ကာမေဇုန်ဟု၊ အနံ အထုံက
 မကောင်းသဖြင့်လည်း မတင့်တယ်။ ခုဂ္ဂန္ဓတော၊ အနံ မကောင်းသော
 ကြောင့် အသုဘတံ၊ မတင့်တယ်ဟု၊ ပဿတိ၊ ဂျုဇိ။

အသုဘဘဲ မတင့်တယ်ခြင်းအဖြစ်ဟု၊ ဂူသောပဋိသင်္ခါဉာဏ်ဖြင့်အာ
 ရုံဖြစ်သော မတင့်တယ်သော သဘော၊ သင်္ခါရ ဇိအရ-အသုဘ၊ အသုဘ
 ဇိအရ-ခန္ဓပဉ္စက၊ ခန္ဓပဉ္စက ဇိအရ-ဂူပ-ဝေဒနာ၊ သညာ၊ သင်္ခါရ-ဝိညာဏ်၊
 ဘောဏ်ပြန်သောဂူပအစု၊ စက်ဆုပ်မှုကို ပြုသဖြင့်လည်း မတင့်တယ်။
 ခံစားသောဝေဒနာအစု၊ စက်ဆုပ်မှုကို ပြုသဖြင့်လည်း မတင့်တယ်။ မှတ်
 သောသညာအစု၊ စက်ဆုပ်မှုကို ပြုသဖြင့်လည်း မတင့်တယ်။ မြဲဖြင့်စီရင်
 သောသင်္ခါရအစု၊ စက်ဆုပ်မှုကို ပြုသဖြင့်လည်း မတင့်တယ်။ အာရုံပြု
 သောဝိညာဏ်အစု၊ စက်ဆုပ်မှုကို ပြုသဖြင့်လည်း မတင့်တယ်။ ဇေဂုဉ္စ
 တော၊ စက်ဆုပ်မှုကို ပြုသောကြောင့် အသုဘာတံ၊ မတင့်တယ်ဟု၊ ပဿ
 တိ၊ ဂျုဇိ။

အသုဘဘဲ မတင့်တယ်ခြင်းအဖြစ်ဟု၊ ဂူသောပဋိသင်္ခါဉာဏ်ဖြင့်အာရုံ
 ဖြစ်သော မတင့်တယ်သော၊ သင်္ခါရ ဇိအရ-အသုဘ၊ အသုဘာဇိ
 အရ-ခန္ဓပဉ္စက၊ ခန္ဓပဉ္စက ဇိအရ-ဂူပ-ဝေဒနာ၊ သညာ၊ သင်္ခါရ-ဝိညာဏ်၊ ဘော
 ဇိအရ-ဝိညာဏ်အစု၊ ခွဲဂ္ဂါ မှုကို ပြုသဖြင့်လည်း မတင့်တယ်။ ခံစားသောဝေဒနာ
 အစု၊ ခွဲဂ္ဂါ မှုကို ပြုသဖြင့်လည်း မတင့်တယ်။ မှတ်သောသညာအစု၊ ခွဲဂ္ဂါ
 မှုကို ပြုသဖြင့်လည်း မတင့်တယ်။ မြဲဖြင့်စီရင်သောသင်္ခါရအစု၊ ခွဲဂ္ဂါ မှု
 ကို ပြုသဖြင့်လည်း မတင့်တယ်။ အာရုံပြုသောဝိညာဏ်အစု၊ ခွဲဂ္ဂါ မှုကို
 ပြုသဖြင့်လည်း မတင့်တယ်။ ပဋိကုလတော၊ ခွဲဂ္ဂါ မှုကို ပြုသောကြောင့်

အသုဘတံ၊ မတင့်တယ်ဟူ။ ပဿတံ၊ ဂျုဇိ။

အသုဘဘဲ၊ မတင့်တယ်ခြင်းအဖြစ်ဟူ၊ ဂျုသေဝါပဋိသင်္ခါဉာဏ်ဇိ၊ အာဂုံ
ဖြစ်သောမတင့်တယ်သောသဘော၊ သင်္ခါဂျုဇိအာဂုအသုဘ။ အသုဘဇိအာဂု
ခန္ဓပဉ္စက၊ ခန္ဓပဉ္စကဇိအာဂု- ဂုဗ်-ဝေဒနာ- သညာ- သင်္ခါဂု-ဝိညာဏ်။ ဘောဏ်
ပြန်သေဝါဂုဗ်အစု၊ အာဂုံမှဇိအာဂုအကြည့်ကလည်း- မင့်ကွက်၊ အဂ္ဂကံအကြော
ကလည်း- မင့်ပုံ၊ အခြံအရက်၊ အဝတ်အစား၊ ချွတ်ထားလျက်၊ ဟုက်သဖြင့်
လည်း- မတင့်တယ်။ ။ ခံစားသောဝေဒနာအစု၊ အာဂုံမှဇိအာဂုအကြည့်ကလည်း
မင့်ကွက်၊ အဂ္ဂကံအကြောကလည်း- မင့်ပုံ၊ အခြံအရက်၊ အဝတ်အစား၊
ချွတ်ထားလျက်၊ ဟုက်သဖြင့်လည်း- မတင့်တယ်။ ။ မှတ်သောသညာ
အစု၊ အာဂုံမှဇိအာဂုအကြည့်ကလည်း- မင့်ကွက်၊ အဂ္ဂကံအကြောက
လည်း- မင့်ပုံ၊ အခြံအရက်၊ အဝတ်အစား၊ ချွတ်ထားလျက်၊ ဟုက်သဖြင့်လည်း
မတင့်တယ်။ ။ ပြုပြင်စီရင်သောသင်္ခါဂုအစု၊ အာဂုံမှဇိအာဂုအကြည့်ကလည်း
မင့်ကွက်၊ အဂ္ဂကံအကြောကလည်း- မင့်ပုံ၊ အခြံအရက်၊ အဝတ်အစား၊ ချွတ်
ထားလျက်၊ ဟုက်သဖြင့်လည်း- မတင့်တယ်။ ။ အာဂုံပြုသေဝါဝိညာဏ်အစု၊
အာဂုံမှဇိအာဂုအကြည့်ကလည်း- မင့်ကွက်၊ အဂ္ဂကံအကြောကလည်း-
မင့်ပုံ၊ အခြံအရက်၊ အဝတ်အစား၊ ချွတ်ထားလျက်၊ ဟုက်သဖြင့်လည်း- မတင့်
တယ်။ အမဏ္ဍနပာတတော၊ အဆင်တန်ဆာကင်းလျက်၊ ဟုက်သောကြောင့်
အသုဘတံ၊ မတင့်တယ်ဟူ။ ပဿတံ၊ ဂျုဇိ။

အသုဘဘဲ- မတင့်တယ်ခြင်းအဖြစ်ဟူ၊ ဂျုသေဝါပဋိသင်္ခါဉာဏ်ဇိ၊ အာဂုံ
အာဂုံဖြစ်သော မတင့်တယ်သောသဘော၊ သင်္ခါဂျုဇိအာဂု- အသုဘ။ အ
သုဘဇိအာဂု- ခန္ဓပဉ္စက။ ခန္ဓပဉ္စကဇိအာဂု- ဂုဗ်-ဝေဒနာ- သညာ- သင်္ခါဂု-ဝိ
ညာဏ်။ ဘောဏ်ပြန်သေဝါဂုဗ်အပေါင်း၊ မကောင်းသဖြင့်လည်း- မ
တင့်တယ်။ ။ ခံစားသောဝေဒနာအပေါင်း၊ မကောင်းသဖြင့်လည်း- မ
တင့်တယ်။ ။ မှတ်သောသညာအပေါင်း၊ မကောင်းသဖြင့်လည်း- မ
တင့်တယ်။ ။ ပြုပြင်စီရင်သောသင်္ခါဂုအပေါင်း၊ မကောင်းသဖြင့်လည်း-
မတင့်တယ်။ ။ အာဂုံပြုသေဝါဝိညာဏ်အပေါင်း၊ မကောင်းသဖြင့်
လည်း- မတင့်တယ်။ ဝိဂ္ဂုပတော၊ မကောင်းသောကြောင့်၊ အသုဘတံ၊
မတင့်တယ်ဟူ။ ပဿတံ၊ ဂျုဇိ။

အသုဘဘဲ- မတင့်တယ်ခြင်းအဖြစ်ဟူ၊ ဂျုသေဝါပဋိသင်္ခါဉာဏ်ဇိ၊ အာဂုံ
ဖြစ်သော မတင့်တယ်သောသဘော၊ သင်္ခါဂျုဇိအာဂု- အသုဘ။ အသုဘဇိ
အာဂု- ခန္ဓပဉ္စက။ ခန္ဓပဉ္စကဇိအာဂု- ဂုဗ်-ဝေဒနာ- သညာ- သင်္ခါဂု-
ဝိညာဏ်။ ဘောဏ်ပြန်သေဝါဂုဗ်အစု၊ ဂျုသုတို့ဇိဒေါသ၊ အ
ပြစ်ကျသဖြင့်လည်း- မတင့်တယ်။ ။ ခံစားသောဝေဒနာအစု၊ ဂျု
သုတို့ဇိဒေါသ၊ အပြစ်ကျသဖြင့်လည်း- မတင့်တယ်။ ။ မှတ်သော
သညာအစု၊ ဂျုသုတို့ဇိဒေါသ၊ အပြစ်ကျသဖြင့်လည်း- မတင့်တယ်။ ။
ပြုပြင်စီရင်သောသင်္ခါဂုအစု၊ ဂျုသုတို့ဇိဒေါသ၊ အပြစ်ကျသဖြင့်လည်း-

မတင်တယ်။ အာဂုံဖြူသောဝိညာဏ်အစု၊ ဂြုသုတို့၏ပေါသ
အဖြစ်ကျသဖြင့်လည်း မတင်တယ်။ ဝိဂစ္ဆတော၊ ဂြုသုတို့၏
ပေါသ၊ အဖြစ်ကျသောကြောင့် အသုဘာတံ၊ မတင်တယ်ဟု
ပဿတိ၊ ဂြု၏။

(အနတ္တပုဒ်ကို၊ ဝိတြိဟ်ဆိုမျှ မေဟနံသု ခဿ ဗာလာ မေ
ခလာကံ သို့။ ပိသောဂေဒိ ဂိုဏ်းဖြစ်၍ နိဂ္ဂန္တိနည်းဖြင့် သာဂုကတ္တာ
ပုဒ်ကို၊ အတ္တာဖြူသည်လည်း တချက်၊ အနတ္တာအသာဂုကတ္တေ
ဟု၊ ဝိတြိဟ်ဖြူသည်လည်း တချက်၊ သန္တိကဋ္ဌသည်ကား၊ သန္တိ
ကဋ္ဌ ဂြိုလျက်၊ တ. ကျေ၍ သန္တိကဋ္ဌဖြစ်သကဲ့သို့၊ သို့အတူ
အသာဂုကဋ္ဌနသည်လည်း၊ အသာဂုကတ္တေ ဂြိုလျက်၊ ဣ
ဇ္ဇေဘော ကျေ၍ အသာဂုကဋ္ဌနသည်လည်း တချက်၊ ဣ
ချက်ကို ကြည့်၍ အနတ္တပုဒ်ကို၊ ဝိတြိဟ်ဆို။ ကရောတိတိကတ္တာ
သာဂေ ကုတိ အတ္တာ။ နအတ္တာ-အနတ္တာ၊ အနတ္တာအသာဂုကဋ္ဌန
ကရောတိ၊ ပြုတတ်၏။ ကုတိ၊ ထို့ကြောင့်၊ ကတ္တာ၊ ကတ္တာမည်၏။
သာဂေ ကုတိ။ မမဝသောကုတိ၊ ငါ့အလိုဟု။ ကတ္တာ၊ ပြုသည်တည်း။
အတ္တာ၊ ငါ့အလိုဟု ပြုသည်။ အတ္တာ၊ ငါ့အလိုဟု ပြုသည်။ မဟုတ်
အနတ္တာ၊ ငါ့အလိုဟု ပြုသည်မဟုတ်။ အသာဂုကဋ္ဌန၊ ငါ့အလိုဟု
မပြုသောအန ကသဘော ကြောင့်၊ အနတ္တာ၊ အနတ္တ မည်၏ဟု ညီ
နက်ပေး)။

အသုဘဟု ဂြု၍ သုဘကို လွန်ပုံ ၏အခြား ၏။ အနတ္တဟု ဂြု
၍၊ အတ္တကို လွန်ပုံ ကား။ -

အနတ္တဘ- အစိုး မရခြင်းအဖြစ်ဟု၊ ဂြုသော ပဋိသင်္ခါညာဏ်
၏အာဂုံဖြစ်သော အစိုး မရသောသဘော၊ သင်္ခါရ ၏အရ- အနတ္တ
အနတ္တ ၏အရ- ခန္ဓ ပဉ္စက။ ခန္ဓ ပဉ္စက ၏အရ- ဂုဗ်- ဝေဒနာ- သညာ-
သင်္ခါရ- ဝိညာဏ်။ ဂုဗ်- ဘောဏ်ပြန်သော ခဏ၊ ဘောဏ်ပြန်သော
ဂုဗ်က၊ ငါဘောဏ်ပြန်မည်ဟု၊ မိမိအလိုသို့ မလိုက်။ ငါဘောဏ်
ပြန်မည်ဟု- မိမိစိတ်ခြင်း ဌာ မထိုက်သဖြင့်လည်း၊ အကြောင်း
တပါးကြောင့်၊ ဘောဏ်ပြန်သော ဂုဗ်က၊ ငါ့အလိုဟု ပြုရာမကျ-
အနတ္တ။ "ဝေဒနာ- ခံစားသောခဏ၊ ခံစားသောဝေဒနာက၊ ငါခံစား
မည်ဟု၊ မိမိအလိုသို့ မလိုက်။ ငါခံစား မည်ဟု- မိမိစိတ်ခြင်း ဌာ
မထိုက်သဖြင့်လည်း၊ အကြောင်း တပါး ကြောင့်၊ ခံစားသောဝေဒနာ
က၊ ငါ့အလိုဟု ပြုရာမကျ- အနတ္တ။ "သညာ- ဖွတ်သောခဏ၊ ဖွတ်
သောသညာက၊ ငါဖွတ်မည်ဟု- မိမိအလိုသို့ မလိုက်။ ငါဖွတ်မည်
ဟု- မိမိစိတ်ခြင်း ဌာ မထိုက်သဖြင့်လည်း၊ အကြောင်း တပါး
ကြောင့်၊ ဖွတ်သောသညာက၊ ငါ့အလိုဟု ပြုရာမကျ- အနတ္တ။ "

သင်္ခါရ်-မြေပြင်စီရင်သောခဏ၊ မြေပြင်စီရင်သော သင်္ခါရ်က၊ ငါ
မြေပြင်စီရင်မည်ဟု- မိမိအလိုသို့ မလိုက်။ ငါမြေပြင်စီရင်
မည်ဟု- မိမိစီရင်ခြင်းငှာ မထိုက်သဖြင့်လည်း၊ အကြောင်းတ
ပါးကြောင့်၊ မြေပြင်စီရင်သော သင်္ခါရ်က၊ ငါ့အလိုဟု မြေပြင်မကျ
အနတ္တ။ "ဝိညာဏ်-အာရုံမြေသောခဏ၊ အာရုံမြေသောဝိညာဏ်က၊
ငါ့အာရုံမြေမည်ဟု- မိမိအလိုသို့ မလိုက်။ ငါ့အာရုံမြေမည်ဟု-
မိမိစီရင်ခြင်းငှာ မထိုက်သဖြင့်လည်း၊ အကြောင်းတပါးကြောင့်
အာရုံမြေသောဝိညာဏ်က၊ ငါ့အလိုဟု မြေပြင်မကျ-အနတ္တ။ အဝသံ
တာယ၊ ငါ့အလိုမဟုတ်သည့်အဖြစ်ဖြင့်၊ အဝသတာယ၊ ငါ့အလို
ဟု မမြေသည်အဖြစ်ဖြင့်။ အဝသတာယ၊ မိမိအလိုသို့ မလိုက်
သည်အဖြစ်ဖြင့်။ အဝိဇ္ဇေယျတာယစ၊ မိမိစီရင်ခြင်းငှာ မ
ထိုက်သည်အဖြစ်ဖြင့်။ ပရတော၊ အကြောင်းတပါးကြောင့်
အနတ္တတိ၊ ငါ့အလိုဟု မြေပြင်မကျ-အနတ္တဟု။ ပဿတိ၊ ဂ္ဂါဇိ။"

အနတ္တဘဲ- အစိုး မရခြင်း အဖြစ်ဟု၊ ဂ္ဂါသော ပဋိသင်္ခါရ်ဉာဏ်
ဇိ၊ အာရုံဖြစ်သော အစိုး မရသောသဘော၊ သင်္ခါရ် ဇိအရ- အနတ္တ၊
အနတ္တ ဇိအရ- ခန္ဓပဉ္စက။ ခန္ဓပဉ္စက ဇိအရ- ဂုဗ်-ဝေဒနာ- သညာ၊
သင်္ခါရ်- ဝိညာဏ်။ ဂုဗ်-ဘောဏ်ပြန်သောခဏ၊ တင့်တယ်
အောင်ကြံ ဆသဖြင့်လည်း၊ တင့်တယ်သော သဘောက၊ ကင်း
ဂုဏ်သောကြောင့်၊ ငါ့အလိုဟု မြေပြင်မကျ-အနတ္တ။ "ဝေဒနာ
ခံစားသောဂ္ဂါဇိ၊ ချမ်းသာအောင်ကြံ ဆသဖြင့်လည်း၊ ချမ်းသာ
သောသဘောက၊ ကင်းဂုဏ်သောကြောင့်၊ ငါ့အလိုဟု မြေပြင်
မကျ-အနတ္တ။ "သညာ-မှတ်သောခဏ၊ သင်္ခါရ်-မြေပြင်စီရင်
သောခဏ၊ အစိုး ရအောင်ကြံ ဆသဖြင့်လည်း၊ အစိုး ရသောသ
ဘောက၊ ကင်းဂုဏ်သောကြောင့်၊ ငါ့အလိုဟု မြေပြင်မကျ-
အနတ္တ။ "ဝိညာဏ်-အာရုံမြေသောခဏ၊ မြေမြေအောင်ကြံ ဆ
သဖြင့်လည်း၊ မြေမြေသောသဘောက၊ ကင်းဂုဏ်သောကြောင့်
ငါ့အလိုဟု မြေပြင်မကျ-အနတ္တ။ ယထာပရိကပ္ပိတေဟိ၊ တိတ္ထိ
တို့သည်ကြံ ဆအပ်သော အတိုင်း သာဖြစ်ကုန်သော။ ခုဝ-သုဘ-
သုခတ္တဘာဝေဟိ၊ မြေမြေသည်အဖြစ်၊ တင့်တယ်သည်အဖြစ်၊
ချမ်းသာသည်အဖြစ်၊ အစိုး ရသည်အဖြစ်တို့မှ။ ဂိုတ္တတော၊
ကင်းဂုဏ်ခြင်းကြောင့်၊ အနတ္တတိ၊ ငါ့အလိုဟု မြေပြင်မကျ-
အနတ္တဟု။ ပဿတိ၊ ဂ္ဂါဇိ။ "

အနတ္တဘဲ- အစိုး မရခြင်း အဖြစ်ဟု၊ ဂ္ဂါသော ပဋိသင်္ခါရ်ဉာဏ်
ဇိ၊ အာရုံဖြစ်သော အစိုး မရသောသဘော၊ သင်္ခါရ် ဇိအရ- အနတ္တ၊
အနတ္တ ဇိအရ- ခန္ဓပဉ္စက။ ခန္ဓပဉ္စက ဇိအရ- ဂုဗ်-ဝေဒနာ- သညာ၊
သင်္ခါရ်- ဝိညာဏ်။ ဂုဗ်-ဘောဏ်ပြန်သောခဏ၊ တင့်တယ်အောင်

ကြံဆသဖြင့်လည်း တင့်တယ်သော သဘောက အချည်းနှီးကျ
 သောကြောင့် ငါ့အလိုဟု မြေရာမကျ အနတ္တ၊ ဝေဒနာ၊ ခံစား
 သောခဏ၊ ချမ်းသာအောင် ကြံဆသဖြင့်လည်း ချမ်းသာသော
 သဘောက အချည်းနှီးကျသောကြောင့် ငါ့အလိုဟု မြေရာမ
 ကျ အနတ္တ၊ သညာ၊ မှတ်သောခဏ၊ သင်္ခါရ-မြေပြင်စီရင်
 သောခဏ၊ အစိုးရအောင် ကြံဆသဖြင့်လည်း အစိုးရသော
 သဘောက အချည်းနှီးကျသောကြောင့် ငါ့အလိုဟု မြေရာ
 မကျ အနတ္တ၊ ဝိညာဏ်-အာရုံမြေသောခဏ၊ ခြေမြေအောင်
 ကြံဆသဖြင့်လည်း ခြေမြေသော သဘောက အချည်းနှီးကျ
 သောကြောင့် ငါ့အလိုဟု မြေရာမကျ အနတ္တ၊ ယထာပရိကမ္ပိ
 တေဟိ၊ တိတ္ထိတို့သည် ကြံဆအပ်သောအတိုင်း သာခြစ်ကုန်
 သော၊ မျှဝေသုတ၊ သုခတ္တဘာဝေဟိ၊ ခြေမြေသည် ဖြစ်အဖြစ်၊ တင့်
 တယ်သည် ဖြစ်အဖြစ်၊ ချမ်းသာသည် ဖြစ်အဖြစ်၊ အစိုးရသည်
 ဖြစ်အဖြစ်တို့မှ တို့စွာတော၊ အချည်းနှီး ကျသောကြောင့်
 အနတ္တတိ၊ ငါ့အလိုဟု မြေရာမကျ အနတ္တဟု ပဿတိ၊ ဂ္ဂုဇိ-
 အနတ္တတံ၊ အစိုးရခြင်းအဖြစ်ဟု ဂ္ဂုဇိသင်္ခါညဏ်ဖြေ
 အာရုံဖြစ်သော အစိုးရသော သဘော၊ သင်္ခါရ ဖြစ်အရ အနတ္တ၊ အနတ္တ
 ဖြစ်အရ-ခန္ဓပဉ္စက၊ ခန္ဓပဉ္စက ဖြစ်အရ-ဂုဗ်-ဝေဒနာ-သညာ-သင်္ခါရ-
 ဝိညာဏ်၊ ဂုဗ်-ဘောဏ်ပြန်သောခဏ၊ ဘောဏ်ပြန်သောဂုဗ်က၊
 အရှင်ဖြစ်တတ်သော သုမ္မ၊ ကင်းသဖြင့် ဆိတ်ရာကျ သောကြောင့်
 ငါ့အလိုဟု မြေရာမကျ အနတ္တ၊ ဝေဒနာခံစားသောခဏ၊ ခံစား
 သောဝေဒနာက၊ ခံစား တတ်သော သုမ္မ၊ ကင်းသဖြင့် ဆိတ်ရာကျ
 သောကြောင့် ငါ့အလိုဟု မြေရာမကျ အနတ္တ၊ သညာ-မှတ်သော
 ခဏ၊ မှတ်သော သညာက၊ မှတ်နေတတ်သော သုမ္မ၊ ကင်းသဖြင့်
 ဆိတ်ရာကျ သောကြောင့် ငါ့အလိုဟု မြေရာမကျ အနတ္တ၊
 သင်္ခါရ-မြေပြင်စီရင်သောခဏ၊ မြေပြင်စီရင်သော သင်္ခါရက၊ မြေ
 တတ်သော သုမ္မ၊ ကင်းသဖြင့် ဆိတ်ရာကျ သောကြောင့် ငါ့အ
 လိုဟု မြေရာမကျ အနတ္တ၊ ဝိညာဏ်-အာရုံမြေသောခဏ၊ အာ
 ရုံမြေသောဝိညာဏ်က၊ ဆောက်တည်တတ်သော သုမ္မ၊ ကင်း
 သဖြင့် ဆိတ်ရာကျ သောကြောင့် ငါ့အလိုဟု မြေရာမကျ
 အနတ္တ၊ သာဓိ-နိဝသိ-ကာရက-ဝေဒကဓိဋ္ဌာယက ဝိဂုဟိတတ္တာ
 ယ၊ အရှင်ဖြစ်တတ်သော သုမ္မ၊ ကင်းသည် ဖြစ်အဖြစ်၊ မှတ်နေ
 တတ်သော သုမ္မ၊ ကင်းသည် ဖြစ်အဖြစ်၊ မြေတတ်သော သုမ္မ၊ ကင်း
 သည် ဖြစ်အဖြစ်၊ ခံစားတတ်သော သုမ္မ၊ ကင်းသည် ဖြစ်အဖြစ်၊ ဆောက်
 တည်တတ်သော သုမ္မ၊ ကင်းသည် ဖြစ်အဖြစ်ဖြင့်။ သုညတော၊
 ဆိတ်ရာကျ သောကြောင့် အနတ္တတိ၊ ငါ့အလိုဟု မြေရာမကျ

အနတ္တဟု ပဿတိ၊ ဂှုဇိ။

အနတ္တဘူ အစိုး မရခြင်း အမြဲဟု၊ ဂှုသော ပဋိသင်္ခါ ဉာဏ်
 ဇိအာ ဂုံဖြစ်သော အစိုး မရသော သဘော၊ သင်္ခါ ဂှုဇိအရ အနတ္တ
 အနတ္တ ဇိအရ-ခန္ဓပစ္စက။ ခန္ဓပစ္စက ဇိအရ- ဂှုဇိ-ဝေဒနာ သညာ
 သင်္ခါ ဂှု-ဝိညာဏ်။ ဂှုဇိ-သောဏ်ဖြန်သော ခဏ၊ သောဏ်ဖြန်
 သောဏ်ဂှုဇိက၊ အရှင်ဖြစ်တတ်သော သုက- မဟုတ်ကု ကျသော
 ကြောင့်၊ ငါ့အလိုဟု မြေရာမကျ- အနတ္တ။ ။ ဝေဒနာ-ခံစားသောခဏ၊
 ခံစားသော ဝေဒနာက၊ ခံစားတတ်သော သုက- မဟုတ်ကု ကျ
 သောကြောင့်၊ ငါ့အလိုဟု မြေရာမကျ- အနတ္တ။ ။ သညာ-မှတ်
 သောခဏ၊ မှတ်သော သညာက၊ မှတ်နေတတ်သော သုက- မ
 ဟုတ်ကု ကျသောကြောင့်၊ ငါ့အလိုဟု မြေရာမကျ- အနတ္တ။ ။
 သင်္ခါ ဂှု- မြေပြင်စီရင်သော ခဏ၊ မြေပြင်စီရင်သော သင်္ခါ ဂှုက၊
 မြေတတ်သော သုက- မဟုတ်ကု ကျသော ကြောင့်၊ ငါ့အလိုဟု
 မြေရာမကျ- အနတ္တ။ ။ ဝိညာဏ်-အာဂုံ မြေသောခဏ၊ အာဂုံမြေ
 သောဝိညာဏ်က၊ သောဏ်တည်တတ်သော သုက- မဟုတ်ကု
 ကျသောကြောင့်၊ ငါ့အလိုဟု မြေရာမကျ- အနတ္တ။ သယန္တ၊ မိမိ
 မိမိတို့ ဇိလည်း၊ အသာမိဘာဝါဒိတာယ၊ အရှင်ဖြစ်တတ်သော
 သုက မဟုတ်သည့် ဇိအဖြစ်၊ မှတ်နေတတ်သော သုက မဟုတ်
 သည့် ဇိအဖြစ်၊ မြေတတ်သော သုက မဟုတ်သည့် ဇိအဖြစ်၊
 ခံစားတတ်သော သုက မဟုတ်သည့် ဇိအဖြစ်၊ သောဏ်တည်တတ်
 သော သုက မဟုတ်သည့် ဇိအဖြစ်ဖြင့်။ အနတ္တတေ၊ ငါ့အလိုဟု
 မြေရာမကျသောကြောင့်။ အနတ္တတေ၊ အနတ္တဟု ပဿတိ၊ ဂှုဇိ။

ဝေဠိပဿတာနေနတိလက္ခဏံ အာရောပေတွာ သင်္ခါ ဂှု
 ပရိဂ္ဂဟိတာနာမဟောန္တိ။ ပ။ ဝေမယံယောဂါဝစရောဝိလက္ခ
 ဏာရောပနေန သင်္ခါ ဂှု အာဝိဇ္ဈိတွာ ဒုဗ္ဗလေကတွာ ပုန နိဗ္ဗိ
 သုခသုဘ အတ္တာ ကာရေန ဥပဋ္ဌာတုံ အသမတ္ထတံ ပါပေတွာ
 သုမုတ္တိ မုဗ္ဗတိ။ ပ။ ဝေတ္တာဝတတသာ ဥပ္ပန္နံ ဟောတိ ပဋိသင်္ခါ
 ဉာဏံ ယံသန္ဓာယဝုတ္တံ။ အနိစ္စတေ မနသိကရောတေ ကိ ပဋိ
 သင်္ခါ ဉာဏံ ဥပ္ပဇ္ဇတိ။ ဒုက္ခတေ မနသိကရောတေ ကိ ပဋိသင်္ခါ
 ဉာဏံ ဥပ္ပဇ္ဇတိ။ အနတ္တတေ မနသိကရောတေ ကိ ပဋိသင်္ခါ ဉာဏံ
 ဥပ္ပဇ္ဇတိ။ အနိစ္စတေ မနသိကရောတေ နိမိတ္တံ ပဋိသင်္ခါ ဉာဏံ
 ဥပ္ပဇ္ဇတိ။ ဒုက္ခတေ မနသိကရောတေ ပဝတ္တံ ပဋိသင်္ခါ ဉာဏံ ဥပ္ပဇ္ဇ
 တိ။ အနတ္တတေ မနသိကရောတေ နိမိတ္တံ ပဝတ္တံ ပဋိသင်္ခါ ဉာဏံ
 ဥပ္ပဇ္ဇတိ။ ။ ပဋိသင်္ခါ နုပဿနာ ဉာဏံ နိဗ္ဗိတံ။ ။

ဝေဠိ-ဝေဝေ၊ ကျသို့ ကျင့်၊ အနိစ္စဟု-ဒုက္ခဟု-အသုဘဟု
 အနတ္တဟု။ ပဿတာ၊ ဂှုသော။ အနေနယောဂါနာ၊ ကျယောဂါ

ပုဂ္ဂိုလ်သည်။ တိလက္ခဏံ။ သုံးပါးသောလက္ခဏာသို့။ အာဂ္ဂေ
 ပေတွာ။ တင်ဏှိ။ သင်္ခါရာ။ သင်္ခါရတို့သည်။ ပရိဂ္ဂဟိတာနာမ။ သိမ်း
 ဆည်းအပ်ပြီးသည်မည်ကုန်သည်။ ဟောန္တိ။ ဖြစ်ကုန်၏။ ဇဝံ။ ဤ
 သို့။ အနိစ္စဟု-ဒုက္ခဟု-အသုဘဟု-အနတ္တဟု။ ပဿမာနော။ ဂ္ဂ
 သော။ အယံယောဂါဝစဂ္ဂေ။ ဤယောဂီပုဂ္ဂိုလ်သည်။ တိလက္ခ
 ဏာဂ္ဂေပနေန။ သုံးပါးသောလက္ခဏာသို့ တင်သောအားဖြင့်။
 သင်္ခါရေ။ သင်္ခါရတို့ကို။ အာဝိဇ္ဇိတ္တာ။ ညက်ညက်ကျေအောင်
 ပတ်ပတ်မွေ့ဏှိ။ ဒုဗ္ဗလေကတ္တာ။ အားနည်းအောင်ဖြုတ်ပျက်ပျက်
 ဖန်။ နိစ္စသုခသုဘအတ္တာကာဂ္ဂေန။ နိစ္စအခြင်းအရာ။ သုခအခြင်း
 အရာ။ သုဘအခြင်းအရာ။ အတ္တအခြင်းအရာအားဖြင့်။ ဥပဋ္ဌာတံ။
 ထင်ခြင်းငှာ။ အသမတ္တတံ။ မစွမ်းနိုင်သည်ဖြစ်သို့။ ပါ
 ပေတွာ။ ဂျောဏ်စေဏှိ။ သုမုတ္တံ။ ကောင်းစွာလွတ်အောင်။ မုဉ္ဇတိ
 မုဉ္ဇိတ္တာ။ အတိတ္တမတိ။ ဣတိဏှိလွန်၏။ ဇတ္ထဝတာ ဇတ္ထဝန္တေနံ။
 ဤသို့။ ဣတိဏှိလွန်ကာမျှဖြင့်။ တဿယောဂိနော။ ထိုယောဂီ
 ပုဂ္ဂိုလ်အား။ ပဋိသင်္ခါညာဏံ။ ပဋိသင်္ခါညာဏံသည်။ ဥပ္ပဒ္ဓံဟော
 တိ။ ထင်စွာဖြစ်၏။ ယံ။ အကြင်ပဋိသင်္ခါညာဏံကို။ သန္ဓာယ။
 ဂုဉ်ဏှိ။ အနိစ္စတော။ ပ။ ညာဏံ ဥပ္ပဇ္ဇတိတိ။ ညာဏံ ဥပ္ပဇ္ဇတိဟု
 သော။ ကုသံ ပုစ္ဆာဝိသာဇ္ဇနံ။ ဤအမေးအဖြေကို။ ဝုတ္တံ။ ဆိုအပ်၏။
 အနိစ္စတော။ အနိစ္စဟု။ မနသိကဂ္ဂေတော။ နှလုံးသွင်းသောယော
 ဂီပုဂ္ဂိုလ်အား။ ကိ။ အဘယ်ကို။ ပဋိသင်္ခါ ပဋိသင်္ခါယ ဇာနိတ္တာ။
 သိဏှိ။ ညာဏံ။ ညာဏံသည်။ ဥပ္ပဇ္ဇတိ။ ဖြစ်သနည်း။ ဒုက္ခတော။ ဒုက္ခ
 ဟု။ မနသိကဂ္ဂေတော။ နှလုံးသွင်းသောယောဂီပုဂ္ဂိုလ်အား။ ကိ။
 အဘယ်ကို။ ပဋိသင်္ခါ ပဋိသင်္ခါယ ဇာနိတ္တာ။ သိဏှိ။ ညာဏံ။ ညာဏံ
 သည်။ ဥပ္ပဇ္ဇတိ။ ဖြစ်သနည်း။ အနတ္တတော။ အနတ္တဟု။ မနသိ
 ကဂ္ဂေတော။ နှလုံးသွင်းသောယောဂီပုဂ္ဂိုလ်အား။ ကိ။ အဘယ်
 ကို။ ပဋိသင်္ခါ ပဋိသင်္ခါယ ဇာနိတ္တာ။ သိဏှိ။ ညာဏံ။ ညာဏံသည်။
 ဥပ္ပဇ္ဇတိ။ ဖြစ်သနည်း။ အနိစ္စတော။ အနိစ္စဟု။ မနသိကဂ္ဂေ
 တော။ နှလုံးသွင်းသောယောဂီပုဂ္ဂိုလ်အား။ နိမိတ္တံ။ ဆယ်ပါး
 သော အနိစ္စာနုပဿနာညာဏ်၏အာဂုံဖြစ်သော သင်္ခါရနိမိတ္တ
 ကို။ ပဋိသင်္ခါ ပဋိသင်္ခါယ ဇာနိတ္တာ။ သိဏှိ။ ညာဏံ။ ညာဏံသည်။
 ဥပ္ပဇ္ဇတိ။ ဖြစ်၏။ ဒုက္ခတော။ ဒုက္ခဟု။ မနသိကဂ္ဂေတော။ နှလုံး
 သွင်းသောယောဂီပုဂ္ဂိုလ်အား။ ပဝတ္တံ။ ၂၅။ ပါးသောဒုက္ခိနု
 ပဿနာ-၇-ပါးသော အသုဘာနုပဿနာညာဏ်၏အာဂုံဖြစ်
 သော သင်္ခါရ ပဝတ္တံကို။ ပဋိသင်္ခါ ပဋိသင်္ခါယ ဇာနိတ္တာ။ သိဏှိ။
 ညာဏံ။ ညာဏံသည်။ ဥပ္ပဇ္ဇတိ။ ဖြစ်၏။ အနတ္တတော။ အနတ္တဟု။
 မနသိကဂ္ဂေတော။ နှလုံးသွင်းသောယောဂီပုဂ္ဂိုလ်အား။ နိမိတ္တံ။

ပဝတ္တန္တံ၊ ငါး ဝါး သော အနတ္တော နှု ပဿနာ ဉာဏ် ဖြစ်သော
သင်္ခါရ နိဗ္ဗိတ္တ ပဝတ္တ - ၂ - ဝါး စုံကို " ပဋိသင်္ခါ ပဋိသင်္ခါယ ဇာနိတ္တာ၊
သိဏ္ဍိ ဉာဏံ၊ ဉာဏံသညာ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ "

ထုတိ ကုဒံ၊ ကျသညာ ကား။ ပဋိသင်္ခါ နှု ပဿနာ ဉာဏံ၊
ပဋိသင်္ခါ ဉာဏံ သညာ နိဗ္ဗိတံ၊ ပြီးပြီ။ "

— ၀ —

ငါး ဝါး - ငါး ဝါး သော ခန္ဓာ သညာ ကား၊ တဝန် တဝန် မည်၏။
တဝန် တဝန် ကို ဆောင် သော သူ သညာ ကား။ ပုဂ္ဂိုလ် တယောက်
တယောက် မည်၏။ သတ္တဝါ အပေါင်း သညာ ကား၊ သတ္တလောက
မည်၏။ တည်ရာ ဘုံ အပေါင်း သညာ ကား၊ ဩကာသ လောက
မည်၏။ သတ္တလောက - ဩကာသ လောက - ၂ - ဝါး အပေါင်း သညာ
ကား၊ သင်္ခါရ လောက မည်၏။ ထို့ကြောင့်၊ သင်္ခါရ သညာ ကား၊
သတ္တသင်္ခါရ - သုည သင်္ခါရ အား ဖြင့် - ၂ - ဝါး ပြား သတည်း။ ထို ၂ - ဝါး
တို့တွင်၊ ပုဂ္ဂိုလ် တယောက် တယောက် သညာ ကား၊ သတ္တသင်္ခါရ
မည်၏။ ဂုဗ - ဝေဒနာ - သညာ - သင်္ခါရ - ဝိညာဏ် အပေါင်း သညာ ကား။
သုည သင်္ခါရ မည်၏။ ထို ၂ - ဝါး တို့တွင်၊ သတ္တသင်္ခါရ သညာ ကား၊
တိတ္ထိ တို့ သညာ ကြံ ဆအာပ သော အလှိုအား ဖြင့်၊ နိစ္စလည်း မည်
၏။ သုခလည်း မည်၏။ သုဘလည်း မည်၏။ အတ္တလည်း မည်၏။
ထိုအတ္တ သညာ ကား၊ အဇ္ဈတ္တ - ဗဟိဒ္ဓ အား ဖြင့် - ၂ - ဝါး။ ထို ၂ - ဝါး တို့တွင်၊
အဇ္ဈတ္တ သညာ ကား၊ အတ္တ မည်၏။ ဗဟိဒ္ဓ သညာ ကား၊ အတ္တနိယ မည်
၏။ ထို ၂ - ဝါး တို့တွင်၊ အတ္တ သညာ ကား၊ သက အတ္တ - ပရ အတ္တ အား
ဖြင့် - ၂ - ဝါး။ ထို ၂ - ဝါး တို့တွင်၊ မိမိ၏ကိုယ် သညာ ကား၊ သက အတ္တ
မည်၏။ သူတပါး တို့ ၏ ကိုယ် သညာ ကား၊ ပရ အတ္တ မည်၏။
အတ္တနိယ သညာ လည်း၊ သက အတ္တနိယ - ပရ အတ္တနိယ အား ဖြင့်
၂ - ဝါး။ ထို ၂ - ဝါး တို့တွင်၊ မိမိ၏ ဥစ္စာ သညာ ကား၊ သက အတ္တနိယ
မည်၏။ သူတပါး တို့ ၏ ဥစ္စာ သညာ ကား၊ ပရ အတ္တနိယ မည်၏။
သုည သင်္ခါရ နှု၊ သုည သညာ ကား၊ ပရ မတ္တ သုည - သင်္ခါရ သုည
အား ဖြင့် - ၂ - ဝါး။ ထို ၂ - ဝါး တို့တွင်၊ နိဗ္ဗာန် သညာ ကား၊ ပရ မတ္တ
တရား၊ ခန္ဓာ - ၅ - ဝါး မှ ဆိတ်ခြင်း ကြောင့်၊ ပရ မတ္တ သုည မည်၏။
ဂုဗ ဝေဒနာ - သညာ - သင်္ခါရ - ဝိညာဏ် အပေါင်း သညာ ကား၊ သတ္တ
သင်္ခါရ မှ ဆိတ်ခြင်း ကြောင့်၊ သင်္ခါရ သုည မည်၏။ " ပဋိသင်္ခါ ဉာဏံ
ဒွင်္ဂု ပြည် စုံသော၊ ယောဂီ ပုဂ္ဂိုလ် သညာ ကား၊ ထို သင်္ခါရ သုည
ကိုသာ ဟူ၍၊ အနိစ္စဟု ဂျဏ် နိစ္စကို လွန်ပုံ။ အနိစ္စဟု ဂျဏ်၊ နိစ္စကို
လွန်ပုံ ၏ အခြား မှ၊ ဒုက္ခဟု ဂျဏ် သုခကို လွန်ပုံ။ ဒုက္ခဟု ဂျဏ်၊ သုခ
ကို လွန်ပုံ ၏ အခြား မှ၊ အသုဘဟု ဂျဏ် သုဘကို လွန်ပုံ။ အသုဘဟု

သူတပါး ဇာတ်အတ္ထု၊ ကိုယ်သညာ၊ နှစ်အတ္ထု၊ ဤလည်း မရှိ။ (သာဓက နှစ်)။

တစုံတခုသော အရာဌာန၌၊ မိမိကိုယ်ကိုလည်း၊ မတွေ့၊ မမြင်၊ မထင်။ သူတပါး ဇာတ်အတ္ထု၊ ကိုယ်သညာ၊ နှစ်အတ္ထု၊ ဤလည်း မရှိ။ အစကို ဇာတ်အတ္ထု၊ အစကို ကို။ ညီ ဇာတ်အတ္ထု၊ ညီကို။ အပေါင်း အဖော် ဇာတ်အတ္ထု၊ အပေါင်း အဖော်ကို။ အခြံအရံ ဇာတ်အတ္ထု၊ အခြံအရံကို။ အမှတ်ပြု၍။ သူတပါး ဇာတ်အတ္ထု၊ တစုံတခုသော အရာဌာန၌၊ သုံးဆောင် အပ်သော၊ မိမိကိုယ်ကိုလည်း၊ မတွေ့၊ မမြင်၊ မထင်။ တစုံတခုသော အရာဌာန၌၊ သူတပါး ဇာတ်အတ္ထု၊ ကိုယ်ကိုလည်း၊ မတွေ့၊ မမြင်၊ မထင်။ မိမိ၏ တစုံတခုသော အရာဌာန၌၊ သုံးဆောင် အပ်သော၊ သူတပါး ဇာတ်အတ္ထု၊ ကိုယ်ကိုလည်း၊ မတွေ့၊ မမြင်၊ မထင်။ အစကို ဇာတ်အတ္ထု၊ အစကို ကို။ ညီ ဇာတ်အတ္ထု၊ ညီကို။ အပေါင်း အဖော် ဇာတ်အတ္ထု၊ အပေါင်း အဖော်ကို။ အခြံအရံ ဇာတ်အတ္ထု၊ အခြံအရံကို။ အမှတ်ပြု၍။ မိမိ၏ တစုံတခုသော အရာဌာန၌၊ သုံးဆောင် အပ်သော၊ သူတပါး ဇာတ်အတ္ထု၊ ကိုယ်ကိုလည်း၊ မတွေ့၊ မမြင်၊ မထင်။ ဤသို့၊ ယောဂီ ပုဂ္ဂိုလ် သည်ကား၊ တစုံတခုသော အရာဌာန၌၊ မိမိ၏ ကိုယ်ကိုလည်း၊ မတွေ့၊ မမြင်၊ မထင်။ သူတပါး ဇာတ်အတ္ထု၊ တစုံတခုသော အရာဌာန၌၊ သုံးဆောင် အပ်သော၊ မိမိကိုယ်ကိုလည်း၊ မတွေ့၊ မမြင်၊ မထင်။ တစုံတခုသော အရာဌာန၌၊ သူတပါး ဇာတ်အတ္ထု၊ ကိုယ်ကိုလည်း၊ မတွေ့၊ မမြင်၊ မထင်။ မိမိ၏ တစုံတခုသော အရာဌာန၌၊ သုံးဆောင် အပ်သော၊ သူတပါး ဇာတ်အတ္ထု၊ ကိုယ်ကိုလည်း၊ မတွေ့၊ မမြင်၊ မထင်။ အကြောင့်ကြောင့်၊ မတွေ့၊ မမြင်၊ မထင်။ ထို့ကြောင့်၊ အစွန်း - ၄ - သက်ရှိသော၊ သူညာတကို၊ သိမ်းဆည်း ပြီးသည် မည်၏။

ဝေ။ ဤသို့။ စတုကောဋီကံ၊ အစွန်း - ၄ - သက်ရှိသော။ သူညာတံ၊ သူညာတကို။ ပရိဂ္ဂဟေတွာ၊ သိမ်းဆည်း ဆင်ခြင်ပြီး ၍။ ပုန၊ တဖန်။ ဆဟိ၊ ဇာတ်အတ္ထု၊ ကုန်သော။ အာကာဂေဟိ၊ အခြင်းအရာတို့ ဖြင့်။ သူညာတံ၊ သူညာတကို။ ပရိဂ္ဂဟေတိ၊ သိမ်းဆည်း ၍။

ဗျက်စိသည်ကား၊ မိမိမှလည်း ဆိတ်၏။ မိမိ၏ ဥစ္စာမှလည်း ဆိတ်၏။ ဖြစ်သောသဘော - နိစ္စမှလည်း ဆိတ်၏။ မပြောင်းမရွှေ့သောသဘော - ဓမ္မမှလည်း ဆိတ်၏။ ဖြစ်ကတည်းက၊ ဘယ်အခါကာလမှ မဗျက်သောသဘော - သဿတမှလည်း ဆိတ်၏။ မဘေးကန်ပြန်သောသဘော - အဝိပရိကာမ ဓမ္မမှလည်း ဆိတ်၏။

နားသည့်ကား။ နှာသည့်ကား။ လျှာသည့်ကား။ ကိုယ်သည့်ကား။
 စိတ်သည့်ကား။ မိမိမှလည်း ဆိတ်၏။ မိမိ၏ ဥစ္စာမှလည်း
 ဆိတ်၏။ ဖြဲသောသဘော- နိစ္စမှလည်း ဆိတ်၏။ မပြောင်း မ
 ရွေ့သောသဘော- ချုပ်မှလည်း ဆိတ်၏။ ဖြစ်ကတည်းက၊
 ဘယ်အခါကာလမှ မပျက်သောသဘော- သဿတမှလည်း
 ဆိတ်၏။ မဘေးကပြန်သောသဘော- အဝိပရိကာမဓမ္မမှလည်း
 ဆိတ်၏။ "စက္ခုဝိညာဏ်၊ နှင်ခြင်းသည့်ကား။ မိမိမှလည်း
 ဆိတ်၏။ မိမိ၏ ဥစ္စာမှလည်း ဆိတ်၏။ ဖြဲသောသဘော- နိစ္စမှ
 လည်း ဆိတ်၏။ မပြောင်း မရွေ့သောသဘော- ချုပ်မှလည်း
 ဆိတ်၏။ ဖြစ်ကတည်းက၊ ဘယ်အခါကာလမှ မပျက်သော
 သဘော- သဿတမှလည်း ဆိတ်၏။ မဘေးကပြန်သောသ
 ဘော- အဝိပရိကာမဓမ္မမှလည်း ဆိတ်၏။ "သောတဝိညာဏ်၊
 ကြားခြင်းသည့်ကား။ ယာနဝိညာဏ်၊ နုံခြင်းသည့်ကား။ ဇိဗ္ဗာ
 ဝိညာဏ်၊ စားခြင်းသည့်ကား။ ကာယဝိညာဏ်၊ ထိခြင်းသည့်
 ကား။ မနောဝိညာဏ်၊ သိခြင်းသည့်ကား။ မိမိမှလည်း ဆိတ်
 ၏။ မိမိ၏ ဥစ္စာမှလည်း ဆိတ်၏။ ဖြဲသောသဘော- နိစ္စမှလည်း
 ဆိတ်၏။ မပြောင်း မရွေ့သောသဘော- ချုပ်မှလည်း ဆိတ်၏။
 ဖြစ်ကတည်းက၊ ဘယ်အခါကာလမှ မပျက်သောသဘော-
 သဿတမှလည်း ဆိတ်၏။ မဘေးကပြန်သောသဘော- အဝိ
 ပရိကာမဓမ္မမှလည်း ဆိတ်၏။ "ဗျက်စိဖြင့်ဖြင့်ခြင်း၏ အဆင့်
 နှင့်တွေ့သော- စက္ခုသမ္မဿသည့်ကား။ မိမိမှလည်း ဆိတ်၏။
 မိမိ၏ ဥစ္စာမှလည်း ဆိတ်၏။ ဖြဲသောသဘော- နိစ္စမှလည်း
 ဆိတ်၏။ မပြောင်း မရွေ့သောသဘော- ချုပ်မှလည်း ဆိတ်၏။
 ဖြစ်ကတည်းက၊ ဘယ်အခါကာလမှ မပျက်သောသဘော- သဿ
 တမှလည်း ဆိတ်၏။ မဘေးကပြန်သောသဘော- အဝိပရိကာမ
 ဓမ္မမှလည်း ဆိတ်၏။ "နားဖြင့်ကြားခြင်း၏ အဆင့်နှင့်တွေ့သော-
 သောတသမ္မဿသည့်ကား။ နှာဖြင့်နုံခြင်း၏ အဆင့်နှင့်တွေ့သော-
 ယာနသမ္မဿသည့်ကား။ လျှာဖြင့်စားခြင်း၏ အဆင့်နှင့်တွေ့
 သော- ဇိဗ္ဗာသမ္မဿသည့်ကား။ ကိုယ်ဖြင့်ထိခြင်း၏ အဆင့်
 နှင့်တွေ့သော- ကာယသမ္မဿသည့်ကား။ စိတ်ဖြင့်သိခြင်း
 ၏ သဘောနှင့်တွေ့သော- မနောသမ္မဿသည့်ကား။ မိမိမှ
 လည်း ဆိတ်၏။ မိမိ၏ ဥစ္စာမှလည်း ဆိတ်၏။ ဖြဲသောသဘော-
 နိစ္စမှလည်း ဆိတ်၏။ မပြောင်း မရွေ့သောသဘော- ချုပ်မှလည်း
 ဆိတ်၏။ ဖြစ်ကတည်းက၊ ဘယ်အခါကာလမှ မပျက်သော
 သဘော- သဿတမှလည်း ဆိတ်၏။ မဘေးကပြန်သောသ
 ဘော- အဝိပရိကာမဓမ္မမှလည်း ဆိတ်၏။ ဇိဗ္ဗာမဂ္ဂက- တို့

အောင်နည်းကိုဆောင်လေ။

ဝေံ၊ ကျသို့။ ဆယ်၊ ၆။ ပါး ကုန်သော။ အာကာဂေပဟိ၊
အခြင်းအရာတို့ဖြင့်။ သူညာတံ၊ သူညာတကဲ့။ ပရိဂ္ဂဟေတ္တံ၊
သိမ်းဆည်းဆင်ခြင်ပြီး၍။ ပုန၊ တဖန်၊ အဋ္ဌပဟိ၊ ၈။ ပါး ကုန်
သော။ အာကာဂေပဟိ၊ အခြင်းအရာတို့ဖြင့်။ သူညာတံ၊ သူညာတ
ကဲ့။ ပရိဂ္ဂဟေတ္တံ၊ သိမ်းဆည်း ဖြေ။

ဂုဗ်သညာကား၊ ဖြေသောသဘော-နိစ္စ၊ အနှစ်သာဂုဏား
ဖြင့်လည်း၊ အနှစ်မဟုတ်။ အနှစ်မရှိ။ အနှစ်မှအပသာဖြစ်ဖို့၊
မပြောင်းမရွှေ့သောသဘော- ချဝ၊ အနှစ်သာဂုဏားဖြင့်လည်း၊
အနှစ်မဟုတ်။ အနှစ်မရှိ၊ အနှစ်မှအပသာဖြစ်ဖို့။ ချမ်းသာ
သောသဘော- သုခ၊ အနှစ်သာဂုဏား ဖြင့်လည်း၊ အနှစ်မဟုတ်၊
အနှစ်မရှိ။ အနှစ်မှအပသာဖြစ်ဖို့။ ငါ့အလိုဟု- မြူသောသဘော-
အတ္တ၊ အနှစ်သာဂုဏားဖြင့်လည်း၊ အနှစ်မဟုတ်။ အနှစ်မရှိ။ အနှစ်
မှအပသာဖြစ်ဖို့။ ဖြေသောသဘော- နိစ္စ၊ အားဖြင့်လည်း၊ အနှစ်
မဟုတ်။ အနှစ်မရှိ။ အနှစ်မှအပသာဖြစ်ဖို့။ မပြောင်းမရွှေ့သော
သဘော- ချဝအား ဖြင့်လည်း၊ အနှစ်မဟုတ်။ အနှစ်မရှိ။ အနှစ်
မှအပသာဖြစ်ဖို့။ ဖြစ်ကတည်းက၊ ဘယ်အခါကာလမှမပျက်
သောသဘော- သဿတအားဖြင့်လည်း၊ အနှစ်မဟုတ်။ အနှစ်မရှိ။
အနှစ်မှအပသာဖြစ်ဖို့။ မဘေးကန်၊ ဖြန့်သောသဘော- အဝိပရိ
ကာမဓမ္မအားဖြင့်လည်း၊ အနှစ်မဟုတ်။ အနှစ်မရှိ။ အနှစ်မှ
အပသာဖြစ်ဖို့။ ဝေဒနာသညာကား။ သညာသညာကား။ သင်္ခါ
ဂုတို့သညာကား။ ဝိညာဏ်သညာကား၊ ဖြေသောသဘော- နိစ္စ၊ အ
နှစ်သာဂုဏားဖြင့်လည်း၊ အနှစ်မဟုတ်။ အနှစ်မရှိ။ အနှစ်မှအပ
သာဖြစ်ဖို့။ မပြောင်းမရွှေ့သောသဘော- ချဝ၊ အနှစ်သာဂုဏား
ဖြင့်လည်း၊ အနှစ်မဟုတ်။ အနှစ်မရှိ။ အနှစ်မှအပသာဖြစ်ဖို့။
ချမ်းသာသောသဘော- သုခ၊ အနှစ်သာဂုဏားဖြင့်လည်း၊ အနှစ်
မဟုတ်။ အနှစ်မရှိ။ အနှစ်မှအပသာဖြစ်ဖို့။ ငါ့အလိုဟု- မြူ
သောသဘော- အတ္တ၊ အနှစ်သာဂုဏားဖြင့်လည်း၊ အနှစ်မဟုတ်။
အနှစ်မရှိ။ အနှစ်မှအပသာဖြစ်ဖို့။ ဖြေသောသဘော- နိစ္စအား
ဖြင့်လည်း၊ အနှစ်မဟုတ်။ အနှစ်မရှိ။ အနှစ်မှအပသာဖြစ်ဖို့။
မပြောင်းမရွှေ့သောသဘော- ချဝအားဖြင့်လည်း၊ အနှစ်မဟုတ်။
အနှစ်မရှိ။ အနှစ်မှအပသာဖြစ်ဖို့။ ဖြစ်ကတည်းက၊ ဘယ်အ
ခါကာလမှမပျက်သောသဘော- သဿတအားဖြင့်လည်း။ အ
နှစ်မဟုတ်။ အနှစ်မရှိ။ အနှစ်မှအပသာဖြစ်ဖို့။ မဘေးကန်
ဖြန့်သောသဘော- အဝိပရိကာမဓမ္မအားဖြင့်လည်း၊ အနှစ်မ
ဟုတ်။ အနှစ်မရှိ။ အနှစ်မှအပသာဖြစ်ဖို့။

ဝေံ၊ ကျသို့။ အဋ္ဌတိ၊ ၈-ပါး ကုန်သော။ အာကာရေဟိ၊ အခြင်း
အာရာတို့ဖြင့်။ သုညတံ၊ သုညတကို။ ပရိဂ္ဂဟေတွာ၊ သိမ်းဆည်း
ဆင်ခြင်ပြီး၍။ ပုန၊ တဖန်။ ဒသဟိ၊ ဆယ်ပါး ကုန်သော။ အာကာ
ရေဟိ၊ အခြင်းအာရာတို့ဖြင့်။ သုညတံ၊ သုညတကို။ ပရိဂ္ဂဟေတွာ၊
သိမ်းဆည်း ဖြေ။

ဂူပံ၊ ဂူပကို။ ဂိုတ္တတော၊ ကင်းသဟူ။ ပဿတိ၊ ဂှုဇြေ။
တုစ္ဆတော၊ အချည်းနှီးဟူ။ ပဿတိ၊ ဂှုဇြေ။ သုညတော၊ ဆိတ်
သဟူ။ ပဿတိ၊ ဂှုဇြေ။ အနုတ္တတော၊ အလိုမကျဟူ။ ပဿတိ၊ ဂှုဇြေ။
အနိဿဂိယတော၊ အစိုးမရဟူ။ ပဿတိ၊ ဂှုဇြေ။ အကာမကာဂိယ
တော၊ အလိုမကျဘဲ ပြုသဟူ။ ပဿတိ၊ ဂှုဇြေ။ အလတ္တနိယတော၊
မရအပ်ဟူ။ ပဿတိ၊ ဂှုဇြေ။ အဝသဝတ္တကတော၊ အလိုသို့ မ
လိုက်တတ် သဟူ။ ပဿတိ၊ ဂှုဇြေ။ ပရတော၊ တပါးဟူ။ ပဿ
တိ၊ ဂှုဇြေ။ ဝိဝိတ္တတော၊ ဆိတ်သဟူ။ ပဿတိ၊ ဂှုဇြေ။ "ဝေဒနံ၊
ဝေဒနာကို။ သညံ၊ သညာကို။ သင်္ခါရေ၊ သင်္ခါရတို့ ကို။ ဝိညာဏံ၊
ဝိညာဏ်ကို။ ဂိုတ္တတော၊ ကင်းသဟူ။ ပဿတိ၊ ဂှုဇြေ။ တုစ္ဆတော၊
အချည်းနှီးဟူ။ ပဿတိ၊ ဂှုဇြေ။ သုညတော၊ ဆိတ်သဟူ။ ပဿ
တိ၊ ဂှုဇြေ။ အနုတ္တတော၊ အလိုမကျဟူ။ ပဿတိ၊ ဂှုဇြေ။ အနိဿ
ဂိယတော၊ အစိုးမရဟူ။ ပဿတိ၊ ဂှုဇြေ။ အကာမကာဂိယတော၊
အလိုမကျဘဲ ပြုသဟူ။ ပဿတိ၊ ဂှုဇြေ။ အလတ္တနိယတော၊ မရအပ်
ဟူ။ ပဿတိ၊ ဂှုဇြေ။ အဝသဝတ္တကတော၊ အလိုသို့ မလိုက်တတ်
သဟူ။ ပဿတိ၊ ဂှုဇြေ။ ပရတော၊ တပါးဟူ။ ပဿတိ၊ ဂှုဇြေ။ ဝိဝိတ္တ
တော၊ ဆိတ်သဟူ။ ပဿတိ၊ ဂှုဇြေ။

ဝေံ၊ ကျသို့။ ဒသဟိ၊ ၁၀-ပါး ကုန်သော။ အာကာရေဟိ၊ အ
ခြင်းအာရာတို့ဖြင့်။ သုညတံ၊ သုညတကို။ ပရိဂ္ဂဟေတွာ၊ သိမ်းဆည်း
ဆင်ခြင်ပြီး၍။ ပုန၊ တဖန်။ ဒွိဒသဟိ၊ ၁၂-ပါး ကုန်သော။ အာကာရေ
ဟိ၊ အခြင်းအာရာတို့ဖြင့်။ သုညတံ၊ သုညတကို။ ပရိဂ္ဂဟေတွာ၊ သိမ်း
ဆည်း ဖြေ။

ဂူပံ၊ ဂူပသညာကား။ နုသတ္တော၊ သတ္တဝါလည်း မဟုတ်။
နုဇီဝေါ၊ ဇီဝလည်း မဟုတ်။ နုနဂော၊ လျှေလျှေကြီး လည်း မ
ဟုတ်။ နုဆာဏဝေါ၊ လျှေလျှေလည်း မဟုတ်။ နုကုတ္တိ၊ မိန်းမ
လည်း မဟုတ်။ နုပျိုသော၊ ယောက်ျား လည်း မဟုတ်။ နုအတ္တိ၊
မိမိလည်း မဟုတ်။ နုအတ္တနိယံ၊ မိမိဇြေညွှာလည်း မဟုတ်။
နုဟံ၊ ငါလည်း မဟုတ်။ နုမမေ၊ ငါ ဇြေညွှာလည်း မဟုတ်။ နုအညာ
ယုတပါး ဇြေညွှာလည်း မဟုတ်။ "ဝေဒနာ၊ ဝေဒနာ သညာကား။ သညာ၊
သညာ သညာကား။ သင်္ခါရ၊ သင်္ခါရတို့ သညာကား။ ဝိညာဏံ၊ ဝိညာဏ်

သညာကား။ နသတ္တော၊ သတ္တဝါလည်း မဟုတ်။ နအိဝေါ၊ အိဝလည်း
 မဟုတ်။ နနဂော၊ လှအိုလှကြီးလည်း မဟုတ်။ နမာဏဝေါ၊ လှ
 ပျိုလှငယ်လည်း မဟုတ်။ နကုတ္တိ၊ မိန်းမလည်း မဟုတ်။ န
 ပျိုသော၊ ယောက်ျားလည်း မဟုတ်။ နအတ္တိ၊ မိမိလည်း မ
 ဟုတ်။ နအတ္တနိယံ၊ မိမိဖျဉ်းစွာလည်း မဟုတ်။ နာဟံ၊ ငါလည်း
 မဟုတ်။ နမမ၊ ငါဖျဉ်းစွာလည်း မဟုတ်။ နအညဿ၊ သူတပါး
 ဖျဉ်းစွာလည်း မဟုတ်။ နကဿစိ၊ တစ်စုံတယောက်သောသူဖျ
 ဉ်းစွာလည်း မဟုတ်။

ဇဝံ၊ ကျသို့။ ဒွါဒသဟိ၊ ၁၂-ပါး ကုန်သော။ အာကာဂေဟိ၊ အ
 ခြင်းအကုတို့ဖြင့်။ သုညတံ၊ သုညတကို။ ပရိဂ္ဂဟေတ္တာ၊ သိမ်းဆည်း
 ဆင်ခြင်ပြီး ကျ။ ပုနတဖန်၊ ဒွါစတ္တာလိသာယ၊ ၄၂-ပါး သော။ အာ
 ကာဂေဟိ၊ အခြင်းအကုတို့ဖြင့်။ သုညတံ၊ သုညတကို။ ပရိဂ္ဂ
 က္ကာတိ၊ သိမ်းဆည်း ဖြေ။

ဂုဗံ၊ ဂုဗကို။ အနိစ္စတော၊ မဖြေဟု။ ပဿတိ၊ ဂြုဗျံ။ ဇုက္ခ
 တော၊ ဆင်းရဲဟု။ ပဿတိ၊ ဂြုဗျံ။ ဂေဂတော၊ ဂေဂါဟု။
 ပဿတိ၊ ဂြုဗျံ။ ဂဏ္ဍတော၊ အိုင်းအမာဟု။ ပဿတိ၊ ဂြုဗျံ။ သက္က
 တော၊ ဖြားဟု။ ပဿတိ၊ ဂြုဗျံ။ အဗတော၊ မကောင်းဟု။ ပဿ
 တိ၊ ဂြုဗျံ။ အာမိတော၊ အနာဟု။ ပဿတိ၊ ဂြုဗျံ။ ပရတော၊ တ
 ပါးဟု။ ပဿတိ၊ ဂြုဗျံ။ ပလောကတော၊ ပျက်စီးသဟု။ ပဿတိ၊
 ဂြုဗျံ။ ကျိတိတော၊ များစွာ ပျက်စီးသဟု။ ပဿတိ၊ ဂြုဗျံ။ ဥပဒ္ဒဝ
 တော၊ နှိပ်စက်သဟု။ ပဿတိ၊ ဂြုဗျံ။ ဘယတော၊ ဘေးဟု။
 ပဿတိ၊ ဂြုဗျံ။ ဥပယဂ္ဂတော၊ အပြစ်မပြတ်၊ ငြိကပ်သဟု။
 ပဿတိ၊ ဂြုဗျံ။ စလတော၊ တုန်လှုပ်သဟု။ ပဿတိ၊ ဂြုဗျံ။ ပဘဂ္ဂ
 တော၊ ပျက်စီးခြင်းသို့ ရောက်သော အလေ့သဘောဟု။ ပဿတိ၊
 ဂြုဗျံ။ အခုဝတော၊ မဖြေဟု။ ပဿတိ၊ ဂြုဗျံ။ အတာဏတော၊ အ
 စောင့်အရှောက်မရှိဟု။ ပဿတိ၊ ဂြုဗျံ။ အလေဏတော၊ ပုန်း
 အောင်းရာမရှိဟု။ ပဿတိ၊ ဂြုဗျံ။ အသဂ္ဂဏတော- အသဂ္ဂဏီ
 ဘူတတော၊ ကိုးကွယ်ရာမဟုတ်ဟု။ ပဿတိ၊ ဂြုဗျံ။ ဂိတ္တတော၊
 ကင်းသဟု။ ပဿတိ၊ ဂြုဗျံ။ တုစ္ဆတော၊ အချည်းနှီးဟု။ ပဿ
 တိ၊ ဂြုဗျံ။ သုညတော၊ ဆိတ်သဟု။ ပဿတိ၊ ဂြုဗျံ။ အနတ္တတော၊
 အလို့မကျဟု။ ပဿတိ၊ ဂြုဗျံ။ အနဿဒတော၊ မသာယာအပ်ဟု။
 ပဿတိ၊ ဂြုဗျံ။ အာဒိနတော၊ အပြစ်ဟု။ ပဿတိ၊ ဂြုဗျံ။ ဝိပရိ
 ကာမ ခမ္မတော၊ ဘေးကပြန်သောသဘောဟု။ ပဿတိ၊ ဂြုဗျံ။
 အသာဂ္ဂဏတော၊ အနှစ်မရှိဟု။ ပဿတိ၊ ဂြုဗျံ။ အဗမုလတော၊
 မကောင်း မှုဖြုတ်အကြောင်းရင်း မှုလဟု။ ပဿတိ၊ ဂြုဗျံ။ ဝဓက
 တော၊ သတ်သဟု။ ပဿတိ၊ ဂြုဗျံ။ ဝိဘဝတော၊ ဖြစ်ပြီး မှုကင်း

အကြောင်း ဂုဏ်း များလှပေ။ ပဿတိ၊ ဂြုဇ်၊ ဝေဓကတော၊ သတိသ
 ဟု၊ ပဿတိ၊ ဂြုဇ်၊ ဝိဘဝတော၊ ဖြစ်ပြီး မှုကင်း သဟု၊ ပဿ
 တိ၊ ဂြုဇ်၊ သာသဝတော၊ အာသဝေါဒ်နိဗ္ဗိန္ဒိယဟု၊ ပဿတိ၊ ဂြုဇ်၊
 သင်္ခတတော၊ အကြောင်း ပစ္စည်း၊ တပေါင်း တည်း ပြုပြင်စီ
 ဂုဏ်အပ်သဟု၊ ပဿတိ၊ ဂြုဇ်၊ မာဂုာ မိသတော၊ မာဂုမင်း ဇ်
 အစီဟု၊ ပဿတိ၊ ဂြုဇ်၊ ဇောတိ ခမ္မတော၊ ဖြစ်တတ်သော သ
 တောဟု၊ ပဿတိ၊ ဂြုဇ်၊ ဇောတိ ခမ္မတော၊ ခဉ်တတ်သော သဘော
 ဟု၊ ပဿတိ၊ ဂြုဇ်၊ ဇောတိ ခမ္မတော၊ နာတတ်သော သဘော
 ဟု၊ ပဿတိ၊ ဂြုဇ်၊ မဂုဏ ခမ္မတော၊ တေတတ်သော သဘော
 ဟု၊ ပဿတိ၊ ဂြုဇ်၊ သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာ
 သမ္ပတော၊ စိုးဂိုမိခြင်း ဇ်အကြောင်း သဘော၊ ငိုကြွေးခြင်း ဇ်
 အကြောင်း သဘော၊ ကိုယ်ဆင်း ဂဲခြင်း ဇ်အကြောင်း သဘော၊
 စိတ်ဆင်း ဂဲခြင်း ဇ်အကြောင်း သဘော၊ စိတ်ပင်ပန်းခြင်း ဇ်အ
 ကြောင်း သဘောဟု၊ ပဿတိ၊ ဂြုဇ်၊ သမုဒယတော၊ ဖြစ်သဟု၊
 ပဿတိ၊ ဂြုဇ်၊ အတ္တ နိမတော၊ ခြုတ်သဟု၊ ပဿတိ၊ ဂြုဇ်၊
 အနုဿာဒတော၊ မသာယာအပ်ဟု၊ ပဿတိ၊ ဂြုဇ်၊ အာဒိန္ဒဝတေ၊
 စာဖြစ်ဟု၊ ပဿတိ၊ ဂြုဇ်၊ နိဿဂုဏတော၊ ကျွတ်အပ်-လွတ်
 အပ်-ကျွတ်လွတ်အပ်သဟု၊ ပဿတိ၊ ဂြုဇ်။

အတ္တကို- မိမိဆို ဇ်။ မိမိ ဆိုတာ- ငါ့ကိုသာ ကျ ဇ်။ အတ္တ
 နိဿကို- မိမိ ဇ် ဥစ္စာဆို ဇ်။ မိမိ ဇ် ဥစ္စာဆိုတာ- သူ့ကိုသာ ကျ ဇ်။
 ဂုဏ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်အပေါင်း သညာကား- သင်္ခါရ။
 သင်္ခါရကို- သင်္ခါရဟု၊ ဂြုသညာဂြိုသော်၊ သင်္ခါရဌာ၊ ငါ့ကိုလည်း-
 မတွေ့- မမြင်- မထင်။ သူ့ကိုလည်း- မတွေ့- မမြင်- မထင်။ သင်္ခါ
 ရ- သင်္ခါရ ပင်တည်း။ သင်္ခါရဌာ၊ ငါထင်ဘို့ အရိပ်နိမိတ်၊ သူထင်
 ဘို့ အရိပ်နိမိတ်၊ မရှိဘိတ်ပိတ်၊ ငါမှ သူမှ ဆိတ်သညာ ပင်တည်း
 ဟု၊ ကျသို့လည်း ဂြုဏ်၊ သဗ္ဗေ သင်္ခါရ၊ အနိစ္စာ- ဒုက္ခာ- အနတ္တာဟု၊
 သုံးမီးသောလက္ခဏာသို့ တင်ကျ၊ သင်္ခါရ ကို သိမ်းဆည်းဆင်ခြင်
 သညာဂြိုသော်၊ သင်္ခါရဌာ၊ အပြစ်ဟု ဂြုသု၊ ငါတလူမျှ မရှိသော
 ကြောင့်၊ သင်္ခါရဌာ၊ အပြစ်ကိုလည်း မဆို။ အပြစ်ကိုလို့သော၊
 စိတ်နှလုံး၊ မုံး သညာကိုလည်း ပယ်စွန့်ကျ၊ သင်္ခါရဌာ၊ ငါ့ ဥစ္စာဟု၊
 သူတလူမျှ မရှိသောကြောင့်၊ သင်္ခါရဌာ၊ ငါ့ ဥစ္စာဟု၊ သူခြင်း
 ဌာလည်း မဖြစ်၊ ချစ်သညာကိုလည်း ပယ်စွန့်ကျ၊ သင်္ခါရဌာ၊ မုံး
 သညာလည်း မဖြစ်၊ ချစ်သညာလည်း မဟု၊ လျစ်လျူ ကိစ္စ၊ အ
 ညာအမျှ ပြုသော ဉာဏ်မျိုး၊ အကျိုး ကိုလည်း မလို၊ အပြစ်ကို
 လည်း မဂြု၊ တကြ မဇ္ဈတ္တ၊ ပေက္ခာ- အာဝဇ္ဇနုပေက္ခာ- ဝိပဿ
 နုပေက္ခာ၊ ထူရှာ ဌာန၊ သင်္ခါရဌာ၊ ငါဟု ကျ မှု လည်း မယု၊ သူ

သည့်လည်း။ ဟုတ္တံ၊ ဖြစ်ဏှိ။ သဗ္ဗာတိ၊ တည့်ဇြိ၊ ကုတိ၊ ကျသို့။
အဿကုမဿယောဂိနော၊ ကျယောဂိပုဂ္ဂိုလ်အား။ သင်္ခါဂုပေက္ခာ
ညာဏံ၊ သင်္ခါဂုပေက္ခာညာဏံသည့်။ ဥပ္ပန္နံနာမ၊ ဖြစ်သည့်မည့်
သည့်။ ဟောတိ၊ ဖြစ်ဇြိ။

ကိလေသာသည့်ကား။ ပယံအာပသော ကိလေသာ၊ မပယံ
အာပသော ကိလေသာအားဖြင့်-၂-ပါး။ ထို-၂-ပါးတို့တွင် မပယံ
အာပသော ကိလေသာသည့်ကား။ အတိတ်ကိလေသာ-အနာ
ဂတံ ကိလေသာ-ပစ္စုပ္ပန်ကိလေသာအားဖြင့်-၃-ပါး။ ထို-၃-ပါး
တို့တွင် ဖြစ်ပြီးသော ကိလေသာသည့် အတိတ်ကိလေသာ
မည့်ဇြိ။ ဖြစ်လတံသော ကိလေသာသည့် အနာဂတံ ကိလေသာ
မည့်ဇြိ။ ဖြစ်ဆဲသော ကိလေသာသည့် ပစ္စုပ္ပန်ကိလေသာ
မည့်ဇြိ။ ထို-၃-ပါးတို့တွင် အတိတ်ကိလေသာကို ဖြစ်ပြီး
သောကြောင့် မပယံအာပံ အနာဂတံကိလေသာကို ဖြစ်လှံသော
ကြောင့် မပယံအာပံ ပစ္စုပ္ပန်ကိလေသာကို ဖြစ်ဆဲသောကြောင့်
မပယံအာပံ ပယံအာပသော ကိလေသာသည့်ကား။ ဥပါဒ်ဒွိဘင်္ဂ
ဂ္ဂိသည့်လည်း မဟုတ်၊ ဖြစ်သည့်လည်း မဟုတ်၊ တည့်သည့်လည်း
မဟုတ်၊ ဗျက်သည့်လည်း မဟုတ်၊ ဖြစ်ပြီးလည်း မဟုတ်၊ ဖြစ်
လတံလည်း မဟုတ်၊ ဖြစ်ဆဲလည်း မဟုတ်၊ ကာလဝီရတံ၊ အသစ်
အသစ်ဖြစ်ခြင်း ဌာထိုက်သော၊ ဥပ္ပန္နံနာဂဟ ကိလေသာ တည်း။
ကျဉ္စုပ္ပန္နံနာဂဟ ကိလေသာကို ပယံအာပသော ကိလေသာ ဟုဆို။
ထိုပယံအာပသော ကိလေသာသည့်လည်း တပါး စာပါးသော
ကိလေသာ၌ ယခုအသစ်အသစ် ဖြစ်ခွင့်ရှိသော ကိလေသာ။
နောင်အသစ်အသစ်ဖြစ်ခွင့်ရှိသော ကိလေသာအားဖြင့်-၂-ပါး။
ထို-၂-ပါးတို့တွင် ယခုအသစ်အသစ် ဖြစ်ခွင့်ရှိသော ကိလေသာ
ကို ဝိပဿနာညာဏံ၊ တဒင်္ဂပဟိန်အားဖြင့် ပယံဇြိ၊ ကိလေ
သာအကြွင်းရှိဇြိ။ နောင်အသစ်အသစ် ဖြစ်ခွင့်ရှိသော ကိလေ
သာကို မဂ်ညာဏံ၊ သမုဇ္ဈေဒပဟိန်အားဖြင့် ပယံဇြိ၊ ကိလေ
သာအကြွင်းမရှိ။ ကျသို့၊ ဝိပဿနာညာဏံ၊ တဒင်္ဂပဟိန်အား
ဖြင့် ပယံဇြိ၊ ကိလေသာအကြွင်းရှိပုံကို။ မဂ်ညာဏံ၊ သမုဇ္ဈေဒ
ပဟိန်အားဖြင့် ပယံဇြိ၊ ကိလေသာအကြွင်းမရှိပုံကို။ ဝိပဿ
နာညာဏံနှင့် ဖြည့်စုံသော၊ ယောဂိပုဂ္ဂိုလ်ဟူသမျှ သိကြကုန်
ဇြိဟု သတိပဋ္ဌာန်၌ဆိုဇြိ။ ဆိုပုံကား။

စက္ခုပစ္စေနာတိ၊ ဂူပေစပစ္စေနာတိ။ ယန္တတဒုဘယံပဋိစ္စိ
ဥပ္ပုဇ္ဈတိသံယောဇိနံ၊ တန္တပစ္စေနာတိ။ ယထာစအနုပ္ပန္နံသ
သံယောဇိနံသုပ္ပဗ္ဗိဒေါဟောတိ၊ တန္တပစ္စေနာတိ။ ယထာစ
ဥပ္ပန္နံသသံယောဇိနံသပဟာနံဟောတိ၊ တန္တပစ္စေနာတိ။

ယထာစ ပဟိနိဿ သံယော ဇနိဿ အာယတိ အနုပ္ပါဒေါဟော
တိ တဉ္စပ ဇာနာတိ။ ။

စက္ခုဉ္စ၊ မျက်စိကိုလည်း။ ပဇာနာတိ၊ သိ၏။ ဂူပေစ၊ အဆင်း
တို့ကိုလည်း။ ပဇာနာတိ၊ သိ၏။ တဒုဘယံ၊ ထိုစက္ခု ဂူပါဂုံ-၂-ပါး
စုံကို။ ပဒုစ္စ၊ စွဲ၍။ ယဉ္စသံယော ဇနံ၊ အကြင်သံယော ဇနံ သည်
လည်း။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တဉ္စ သံယော ဇနံ၊ ထိုသံယော ဇနံကို
လည်း။ ပဇာနာတိ၊ သိ၏။ ယထာစ ယေန ကာဂုဏေန၊ အကြင်
စက္ခု-ဂူပါဂုံ-၂-ပါး စုံကို၊ မသိသော အကြောင်းကြောင့်။ အနုပ္ပန္နဿ၊
မဖြစ်သေးသော။ သံယော ဇနိဿ၊ သံယော ဇနံ၏။ ဥပ္ပါဒေါ၊ ဖြစ်
ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တဉ္စ ကာဂုဏံ၊ ထိုမသိသော အကြောင်း
ကိုလည်း။ ပဇာနာတိ၊ သိ၏။ ယထာစ ယေန ကာဂုဏေန၊ အကြင်
စက္ခု-ဂူပါဂုံ-၂-ပါး စုံကို၊ သိသော အကြောင်းကြောင့်။ ဥပ္ပန္နဿ၊
ဖြစ်ပြီးသော။ သံယော ဇနိဿ၊ သံယော ဇနံ၏။ ပဟာနံ၊ ပယ်
ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တဉ္စ ကာဂုဏံ၊ ထိုသိသော အ
ကြောင်းကိုလည်း။ ပဇာနာတိ၊ သိ၏။ ယထာစ ယေန ကာဂုဏေန၊
အကြင် တဒဂ် ပဟိနိ အကြောင်းကြောင့်။ ပဟိနိဿ၊ ယခုအ
သစ်အသစ်၊ ဖြစ်ခွင့်ရှိသော ကိလေသာကို ပယ်အပ်ပြီးသော။
သံယော ဇနိဿ၊ သံယော ဇနံ၏။ နောငံ အသစ်အသစ်၊
ဖြစ်ခွင့်ရှိသော ကိလေသာသည်။ အဂ္ဂမဂ္ဂေန ဥပရိမဂ္ဂေန၊ အထက်
မဂ်ဖြင့်။ အနုပ္ပါဒေါ၊ မဖြစ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တဉ္စ ကာ
ဂုဏံ၊ ထို တဒဂ် ပဟိနိ အကြောင်းကိုလည်း။ ပဇာနာတိ၊ သိ၏။
(ဖြင်သောခဏ၊ စက္ခု-ဂူပါဂုံ-၂-ပါး စုံကို၊ သိပုံ။ ဖြင်သောခဏ။
စက္ခု-ဂူပါဂုံ-၂-ပါး စုံကို၊ မသိပုံ။ ဖြင်သောခဏ၊ မသိသော အ
ကြောင်းကို၊ သိပုံ။ ဖြင်သောခဏ၊ သိသော အကြောင်းကို၊ သိပုံ။
ဖြင်သောခဏ၊ ဝိသေ နာ ဉာဏံ၊ တဒဂ် ပဟိနိ အားဖြင့် ပယ်၍
ကိလေသာ အကြောင်း ရှိပုံ။ ဖြင်သောခဏ၊ မဂ် ဉာဏံ သမုစ္ဆေဒ
ပဟာနိ အားဖြင့် ပယ်၍၊ ကိလေသာ အကြောင်း မရှိပုံ။ တဒဂ် ပဟိနိ
အကြောင်းကို သိပုံ။ အလုံးစုံကို၊ ကုန်စင်အောင် အနက်ပေးသည်။
နိဿ ဟား ဤ ကုန်စင်အောင် အနက်ပေး။)
ကျသို့။ ကိလေသာ အကြောင်း ရှိပုံ။ ယခုအသစ်အသစ်၊ ဖြစ်ခွင့်ရှိ
သော ကိလေသာကို၊ ဝိပဿ နာ ဉာဏံ၊ တဒဂ် ပဟိနိ အားဖြင့် ပယ်၏။
ကိလေသာ အကြောင်း ရှိ၏။ ကိလေသာ အကြောင်း ရှိသော ကြောင့်၊ ယခု
လက်ရှိ၊ မိမိအတ္တဘော ဤ မဆိုက်မရောက်သော၊ ဒုဂ္ဂေ နိဗ္ဗာန်ကို၊
မျက်နှာက် မမြင်သော အလိုအားဖြင့်၊ မတွေ့ မမြင်၊ နောငံ အသစ်
အသစ်၊ ဖြစ်ခွင့်ရှိသော ကိလေသာကို၊ မဂ် ဉာဏံ၊ သမုစ္ဆေဒ ပဟိနိ
အားဖြင့် ပယ်၏။ ကိလေသာ အကြောင်း မရှိ။ ကိလေသာ အကြောင်း

မရှိသောကြောင့်၊ ယခုလက်ရှိ၊ မိမိအတ္တဘောဌာ၊ ဆိုက်ဂျောဏ
 သော၊ သန္တိဂေနနိဗ္ဗာန်ကို၊ မျက်မှောက်ဖြူသောအလိုအားဖြင့်၊
 တွေ့မြင်၏။ တွေ့မြင်ပုံကား။ သင်္ခါရု၌၊ ငါဟူ၍ ဖြစ်လည်း၊ မယူ
 သူဟူ၍ ဖြစ်လည်း၊ မယူ။ တူမျှသောစိတ်နှလုံး၊ မချစ်မမုန်းသော
 ယောဂီပုဂ္ဂိုလ်၏၊ ထိုသင်္ခါရုပေက္ခာ ဉာဏ်သည်ကား၊ ဇေတုတ္တ
 နည်းအလိုအားဖြင့်၊ ပရိကံသို့ ဆိုက်၏။ ပရိကံသည်ကား၊ ဥ
 ပစါသို့ ဆိုက်၏။ ဥပစါသည်ကား၊ အနုလုံသို့ ဆိုက်၏။ အနုလုံ
 သည်ကား၊ ဂေါတြဘူသို့ ဆိုက်၏။ ဂေါတြဘူသည်ကား၊
 မင်သို့ ဆိုက်၏။ ဣသို့၊ မင်သို့ ဆိုက်သော၊ ထိုသင်္ခါရုပေက္ခာ
 ဉာဏ်သည်ကား၊ ဆိုက်သော မင်ဖြင့်၊ ယခုလက်ရှိ၊ မိမိအတ္တဘော
 ဌာ၊ ဆိုက်ဂျောဏသော၊ သန္တိဂေနနိဗ္ဗာန်ကို၊ မျက်မှောက်ဖြူသော
 အလိုအားဖြင့်၊ တွေ့မြင်သည်မည်၏။ ဣသို့ တွေ့မြင်သည်ရှိ
 သော၊ ဘဝအသေချ်ကမလဖိ၊ ယခုထက်တိုင်၊ အစဉ်မပြတ်စေ
 သော၊ အလုံးစုံသော သင်္ခါရု-ပဝတ္တကို၊ စွန့်လွှတ်၍ နိဗ္ဗာန်သို့သာ
 လျှင်၊ ဖြေးဝင်သည်မည်၏။ မတွေ့ မမြင်ပုံကား။ သင်္ခါရု၌
 ငါဟူ၍ ဖြစ်လည်း၊ မယူ။ သူဟူ၍ ဖြစ်လည်း၊ မယူ။ တူမျှသောစိတ်
 နှလုံး၊ မချစ်မမုန်းသော ယောဂီပုဂ္ဂိုလ်၏၊ ထိုသင်္ခါရုပေက္ခာ ဉာဏ်
 သည်ကား၊ ဇေတုတ္တနည်းအလိုအားဖြင့်၊ ပရိကံသို့ မဆိုက်။ ပရိကံ
 သည်လည်း၊ ဥပစါသို့ မဆိုက်။ ဥပစါသည်လည်း၊ အနုလုံသို့ မဆိုက်။
 အနုလုံသည်လည်း၊ ဂေါတြဘူသို့ မဆိုက်။ ဂေါတြဘူသည်လည်း၊
 မင်သို့ မဆိုက်။ ဣသို့၊ မင်သို့ မဆိုက်သော၊ ထိုသင်္ခါရုပေက္ခာ ဉာဏ်
 သည်ကား၊ မဆိုက်သော မင်ဖြင့်၊ ယခုလက်ရှိ၊ မိမိအတ္တဘောဌာ၊
 မဆိုက်မဂျောဏသော-ခုရေနိဗ္ဗာန်ကို၊ မျက်မှောက်ဖြူသော အ
 လိုအားဖြင့်၊ မတွေ့ မမြင်သည်မည်၏။ ဣသို့ မတွေ့ မမြင်သည်
 ရှိသော၊ အဖန်တလဲလဲ၊ ဘဝအသေချ်ကမလဖိ၊ ယခုထက်တိုင်
 အစဉ်မပြတ်စေသော၊ သင်္ခါရုအာရုံရှိသည်ဖြစ်၍သာ လျှင်နေ
 ၍၊ ဣသို့ နေသော၊ ထိုသင်္ခါရုပေက္ခာ ဉာဏ်သည်ကား၊ မန်းစင်္ဂေါ
 ဌာ၊ မုံညက်ကို ဆင့်သကဲ့သို့၊ တဖွိုးဖွိုး။ ဖါတ်အပ်သော ဝါဂွမ်း
 စိုင်ကို၊ ဖါတ်သကဲ့သို့၊ တဖွိုးဖွိုး။ အထူးထူး အပြားပြား သော
 အခြင်းအရာအားဖြင့်၊ သင်္ခါရုကို သိမ်းဆည်း ဆင်ခြင်၍ ကြောံ
 ခြင်း မုံးခြင်းကိုလည်း၊ ပယ်စွန့်၍။ ချစ်နှစ်သက်ခြင်းကိုလည်း၊
 ပယ်စွန့်၍။ သင်္ခါရုကို ဇွေးချယ်စိစစ်ရာ၌၊ အညီအမျှဖြစ်၍၊
 အနိစ္စာနုပဿနာ၊ ဒုက္ခာနုပဿနာ၊ အနတ္တာနုပဿနာ၊ ဣသုံးပါး
 သော အနုပဿနာအလိုအားဖြင့် တည်၏။ တည်ပုံကား။ ဂုံခါ၊ အနိစ္စ
 ဟု နှလုံးသွင်းသော ယောဂီပုဂ္ဂိုလ်အား၊ သင်္ခါရုတရား၊ ကုန်သော
 အားဖြင့် ထင်ရှား၏။ ဂုံခါ၊ ဒုက္ခဟု နှလုံးသွင်းသော ယောဂီပုဂ္ဂိုလ်အား

သင်္ခါရတရား၊ သောဒနာ၊ ဖြစ်ထင်ရှား၊ ဇရိ ခုံ သိ သနတ္တ ဟု နှ လုံး သွင်း
သောယောဂီ ပုဂ္ဂိုလ်အား၊ သင်္ခါရတရား၊ သိတ်သောအား၊ ဖြစ်ထင်
ရှား ဇရိ

တံပနေတံ သစေခန္တိ ပဒံ နိဗ္ဗာနံ သန္တတော ပဿတိ၊ သဗ္ဗံသင်္ခါ
ရ ပဝတ္တံ၊ ဝိဿဇ္ဇေတွာ နိဗ္ဗာန မေဝ ပက္ခန္ဓတိ၊ နောစေခန္တိ နိဗ္ဗာနံ သန္တ
တော ပဿတိ၊ ပုနပျုနံ သင်္ခါရ ဂုဗ္ဗက မေဝ ဟူတွာ ပဝတ္တတိ၊ ပ
တယိဒံ သုပ္ပဂ္ဂေ ဝိဒ္ဓံ ဝဇ္ဇ မာနံ ဝိယ နိပ္ပဋိ တကပ္ပိယံ ဝိဟေ ဇာနံ
ဝိယ နာနပ္ပကာရ တော သင်္ခါရေ ပဂိုဂ္ဂဟေတွာ၊ ဘယဉ္စ နန္ဒိန္ဒ
ပဟာယ သင်္ခါရ ဝိစိနနေ မဇ္ဈတ္တံ ဟူတွာ တိဝိခါနု ပဿနာဝသေန
တိဒ္ဓတိ၊ ပ။ အနိစ္စတော မနသိကဂျောတော ခယတော သင်္ခါရ ဥပ
ဒဟန္တိ၊ ပုက္ခတော မနသိ ကဂျောတော ဟယသေဝိ သင်္ခါရ ဥပဒဟန္တိ၊
အနတ္တတော မနသိကဂျောတော သုညတော သင်္ခါရ ဥပဒဟန္တိ၊

တံပနေတံ တံ ပန ဇေတံ သင်္ခါရပေက္ခာ ဉာဏံ၊ ထိုသင်္ခါရပေက္ခာ
ဉာဏံ သညကား၊ သန္တိ ပဒံ၊ ငြိမ်း ဇး သော သ တော၊ မိမိအတ္တဘော
ဌ၊ မဂ်ဖြစ် သိုက်ဂျောကံသော၊ နိဗ္ဗာနံ၊ သန္တိ ကေ နိဗ္ဗာနံ ကို၊ သန္တိ
တော၊ ငြိမ်း ဇး သ ဟူ၊ သစေပဿတိ၊ အကယံ ကျတွေ့ ဖြစ်သည့်
ဖြစ်အံ့၊ ဇေဝံ သတိ၊ ကျသို့တွေ့ ဖြစ်သည့်ဂြိုသော၊ သဗ္ဗံ၊ အလုံး စုံ
သော၊ သင်္ခါရ ပဝတ္တံ၊ သင်္ခါရ-ပဝတ္တံကို။ ဝိဿဇ္ဇေတွာ၊ စွန့်လွှတ်
ကျိ နိဗ္ဗာန မေဝ၊ နိဗ္ဗာနသို့သာ လျှင်၊ ပက္ခန္ဓတိ၊ ပြေးဝင်ဇရိ၊ နိဗ္ဗာနံ၊
နုရေ နိဗ္ဗာနကို။ သန္တိတော၊ ငြိမ်း ဇး သ ဟူ၊ နောစေပဿတိ၊ အ
ကယံ ကျ မတွေ့ မဖြစ်သည့်ဖြစ်အံ့၊ ဇေဝံ သတိ၊ ကျသို့ မတွေ့ မ
ဖြစ်သည့်ဂြိုသော၊ ပုနပျုနံ၊ အဖန်တလဲလဲ၊ သင်္ခါရ ဂုဗ္ဗက မေဝ၊
သင်္ခါရအာ ခုံ ဂြို သညသာ လျှင်၊ ဟူတွာ၊ ဖြစ်ကျိ ပဝတ္တတိ၊ ဖြစ်ဇရိ၊ ပ။
တယိဒံ တံ ကုဒံ သင်္ခါရပေက္ခာ ဉာဏံ၊ ထိုသင်္ခါရပေက္ခာ ဉာဏံ သည
ကား။ သုပ္ပဂ္ဂေ၊ မန်းစကောဌ၊ ဝိဒ္ဓံ၊ ဗုန်ညကံကို။ ဝဇ္ဇယ မာနံ ဝိယ၊
ဆင့်သကဲ့ သို့။ နိပ္ပဋိ တကပ္ပိယံ၊ မိတ်အပ်သော ဝိဂ္ဂ မှိုင်ကို။ ဝိဟ
ေ ဇာနံ ဝိယ၊ မိတ်သကဲ့ သို့။ နာနပ္ပကာရ တော၊ အထူး ထူး အဖြားဖြား
သော အခြင်း အရာ အား ဖြစ်။ သင်္ခါရေ၊ သင်္ခါရ တို့ ကို။ ပဂိုဂ္ဂဟေတွာ၊
သိမ်း ဆည်း ဆင်ခြင်ကျိ၊ ဘယဉ္စ၊ ကြောက်ခြင်း မှုံးခြင်း ကိုလည်း။ ပဟာယ၊
ပဟာယ၊ ပ ယ်စွန့်ကျိ။ နန္ဒိန္ဒ၊ ချစ်နှစ်သက်ခြင်း ကိုလည်း။ ပဟာယ၊
ပ ယ်စွန့်ကျိ။ သင်္ခါရ ဝိစိနနေ၊ သင်္ခါရ ကို ရွေး ချယ်စိစစ်ရာ၌၊ မဇ္ဈတ္တံ၊
အညီအမျှ သည့် ဟူတွာ၊ ဖြစ်ကျိ။ တိဝိခါနု ပဿနာဝသေန၊ သုံးပါး
သော အနု ပဿနာ အလှိုအား ဖြစ်။ တိဒ္ဓတိ၊ တညဇရိ။ အနိစ္စတော၊
အနိစ္စဟူ မနသိကဂျောတော၊ နှလုံး သွင်း သောယောဂီ ပုဂ္ဂိုလ်အား။
သင်္ခါရ၊ သင်္ခါရ တို့ သည့် ခယတော၊ ကုန်သဟူ၊ ဥပဒဟန္တိ၊ ထင်ကျန်
ဇရိ။ ပုက္ခတော၊ ပုက္ခဟူ မနသိကဂျောတော၊ နှလုံး သွင်း သောယောဂီ

ပုဂ္ဂိုလ်အား။ သင်္ခါရာ၊ သင်္ခါရတို့သည်။ ဘယတော၊ ဘေးတူ။ ဥပဒဟန္တိ၊
ထင်ကုန်၏။ အနတ္တတော၊ အနတ္တဟူ။ မနသိကဏေတော၊ နှလုံးသွင်း
သောယောဂီပုဂ္ဂိုလ်အား။ သင်္ခါရာ၊ သင်္ခါရတို့သည်။ သုညတော၊
ဆိတ်သဟူ။ ဥပဒဟန္တိ၊ ထင်ကုန်၏။

ဇဝံအဓိဂတ သင်္ခါရပေက္ခဿ ပန ကုမဿ ကုလပုတ္တဿ ဝိ
ပဿနာ သိခိပတ္တာ ဝုဋ္ဌာန ဂါမိနိ ဟောတိ။ ဝုဋ္ဌာနံ ဂစ္ဆတိတိ ဝုဋ္ဌာန
ဂါမိနိ။

ဇဝံ၊ ကျသို့။ အဓိဂတ သင်္ခါရပေက္ခဿ ပန၊ ရအပ်ပြီးသော သင်္ခါ
ရပေက္ခာ ဉာဏ်ရှိသော။ ကုမဿ ကုလပုတ္တဿ၊ ကျအမျိုးကောင်း
သား၊ ကျအမျိုးကောင်း သမီး ။ ဝိပဿနာ၊ ဝိပဿနာသည်။ သိခိ
ပတ္တာ၊ အထွဋ်အထိတ်သို့ ဂျောက်သည်။ ဟုတ္တာ၊ ဖြစ်၍။ ဝုဋ္ဌာန ဂါမိနိ၊
ဝုဋ္ဌာန ဂါမိနိ ဝိပဿနာ မည်သည်။ ဟောတိ၊ ဖြစ်၏။ ဝုဋ္ဌာနံ၊ မဂသို့။
ဂစ္ဆတိ၊ ဂျောက်တတ်၏။ ကုတိ၊ ထို့ကြောင့်။ ဝုဋ္ဌာန ဂါမိနိ၊ ဝုဋ္ဌာန
ဂါမိနိ ဝိပဿနာ မည်၏။

သင်္ခါရပေက္ခာ ဉာဏ်သည်ကား။ ဒုက္ခာ ပဋိပဒါဒန္တိဘိညာ ဒုက္ခာ
ပဋိပဒါဒိပ္ပိဘိညာ၊ သုခါ ပဋိပဒါဒန္တိဘိညာ၊ သုခါ ပဋိပဒါဒိပ္ပိဘိညာ အား
ဖြင့်- ၄-ပါး။ ထို- ၄-ပါးတို့တွင်။ အစမှ၊ မဂကို ရှင်းရှာ၊ ကိလေသာ
ကို ပယ်၍သည်ရှိသော်၊ ဆင်းရဲသဖြင့်၊ ကိလေသာကို ပယ်၍ခြင်း
ရှာ၊ စွမ်းနိုင်သည်ဖြစ်၍၊ အကျင့်၏ဆင်းရဲခြင်း ကြောင့်- ဒုက္ခာ
ပဋိပဒါ။ ကိလေသာကို ပယ်၍၍၊ ဝိပဿနာ ပရိဝါသကို၊ မဂထင်
ရှား ဖြစ်ပေါ်လာအောင်၊ နွေးစွာ ပြုသည်ဖြစ်၍၊ အသိ၏ နွေးခြင်း
ကြောင့်- ဒန္တိဘိညာ။ ကျ်အင်္ဂါ- ၂- ပါး နှင့် ဖြည့်စုံသော သင်္ခါရပေက္ခာ
ဉာဏ်သည်ကား။ ဒုက္ခာ ပဋိပဒါဒန္တိဘိညာ မည်၏။ အစမှ၊ မဂ
ကို ရှင်းရှာ၊ ကိလေသာကို ပယ်၍သည်ရှိသော်၊ ဆင်းရဲသဖြင့်၊ ကိ
လေသာကို ပယ်၍ခြင်း ရှာ စွမ်းနိုင်သည်ဖြစ်၍၊ အကျင့်၏ဆင်းရဲခြင်း
ကြောင့်- ဒုက္ခာ ပဋိပဒါ။ ကိလေသာကို ပယ်၍၍၊ ဝိပဿနာ ပရိဝါသ
ကို၊ မဂထင်ရှား ဖြစ်ပေါ်လာအောင်၊ လျှင်စွာ ပြုသည်ဖြစ်၍၊ အသိ
၏လျှင်ခြင်းကြောင့်- ဒိပ္ပိဘိညာ။ ကျ်အင်္ဂါ- ၂- ပါး နှင့် ဖြည့်စုံသော၊
သင်္ခါရပေက္ခာ ဉာဏ်သည်ကား။ ဒုက္ခာ ပဋိပဒါဒိပ္ပိဘိညာ မည်၏။
အစမှ၊ မဂကို ရှင်းရှာ၊ ကိလေသာကို ပယ်၍သည်ရှိသော်၊ ချမ်း
သာသဖြင့်၊ ကိလေသာကို ပယ်၍ခြင်း ရှာ၊ စွမ်းနိုင်သည်ဖြစ်၍၊
အကျင့်၏ချမ်းသာခြင်း ကြောင့်- သုခါ ပဋိပဒါ။ ကိလေသာကို
ပယ်၍၍၊ ဝိပဿနာ ပရိဝါသကို၊ မဂထင်ရှား ဖြစ်ပေါ်လာအောင်၊
နွေးစွာ ပြုသည်ဖြစ်၍၊ အသိ၏ နွေးခြင်း ကြောင့်- ဒန္တိဘိညာ။
ကျ်အင်္ဂါ- ၂- ပါး နှင့် ဖြည့်စုံသော သင်္ခါရပေက္ခာ ဉာဏ်သည်ကား။
သုခါ ပဋိပဒါဒန္တိဘိညာ မည်၏။ အစမှ၊ မဂကို ရှင်းရှာ၊ ကိလေသာ

ကိုပယ်ခွါသည်ရှိသော်၊ ချမ်းသာသဖြင့်၊ ကိလေသာကိုပယ်ခွါ
 ဖြင်းငှာ၊ စွမ်းနိုင်သည်ဖြစ်၍၊ အကျင့်၏ချမ်းသာခြင်းကြောင့်
 သုခိပဋိပဒါ။ ကိလေသာကိုပယ်ခွါ၍၊ ဝိပဿနာပရိဝါသ်ကို၊
 မဂ်ထင်ရှားဖြစ်ပေါ်လာအောင်၊ လျှင်စွာပြုသည်ဖြစ်၍၊ အသိ
 ၏လျှင်ခြင်းကြောင့်၊ ခိပ္ပါဘိညာ၊ ကျ်အင်္ဂါ-၂-ပါးနှင့်ပြည့်စုံ
 သော၊ သင်္ခါရပေက္ခာဉာဏ်သည်ကား၊ သုခိပဋိပဒါခိပ္ပါဘိညာ
 မည်၏။ ကျ်သို့၊ သင်္ခါရပေက္ခာဉာဏ်သည်ကား၊ မဂ်ထင်ရှား
 ဖြစ်ပေါ်လာကုဋ္ဌာနဉာဏ်သည်ဖြစ်၍၊ မိမိ မိမိ၏အမည်ကို၊ မဂ်အား
 ပေး၏။ ပေးခြင်းကြောင့်၊ မဂ်သည်လည်း၊ လေးပါးသော
 အမည်ကိုရ၏။

သစေပနာယံအာဒိတော ကိလေသေဝိက္ခန္ဓိယမာနာဒုက္ခေန
 သပ္ပယောဂေန သသင်္ခါရေန ဝိက္ခန္ဓေတွံ အသက္ခိဒုက္ခာပဋိပဒါနာမပေါ
 တိ၊ ဝိပရိယာယေန သုခိပဋိပဒါ။ ကိလေသေပနဝိက္ခန္ဓိတ္တာ ဝိပဿ
 နာ ပရိဝါသ်မဂ္ဂပါတုဘာဝံ သကိကံ ကုရမာနာဒန္တိဘိညာနာမ
 ဟေတိ၊ ဝိပရိယာယေန ခိပ္ပါဘိညာ။ ကုတိအယံ သင်္ခါရပေက္ခာ
 အာဂမနိယဋ္ဌာနေ ဌတွာ အတ္တနောအတ္တနော မဂ္ဂဿနာမံဒေတိ၊
 စောနမဂ္ဂေါစတ္တာရိနာမနိလဘတိ။

အယံသင်္ခါရပေက္ခာ၊ ကျ်သင်္ခါရပေက္ခာဉာဏ်သည်ကား။ အာဒိတော၊
 အစမှ။ ကိလေသေ၊ ကိလေသာတို့ကို။ ဝိက္ခန္ဓိယမာနာ၊ ပယ်ခွါသည်
 ရှိသော်။ သသင်္ခါရေန၊ တိုက်တွန်းခြင်းနှင့်တကွ။ သပ္ပယောဂေန၊
 အားထုတ်ခြင်းနှင့်တကွ။ ဒုက္ခေန၊ ဆင်းရဲသဖြင့်။ ဝိက္ခန္ဓေတွံ၊ ခွါ
 ဖြင်းငှာ။ သစေပနာသက္ခိဒုက္ခာ၊ အကယ်၍စွမ်းနိုင်သည်ဖြစ်အံ့။ ဒုက္ခာပဋိ
 ပဒါနာမ၊ ဒုက္ခာပဋိပဒါမည်သည်။ ဟေတိ၊ ဖြစ်၏။ အယံသင်္ခါရ
 ပေက္ခာ၊ ကျ်သင်္ခါရပေက္ခာဉာဏ်သည်ကား။ အာဒိတော၊ အစမှ။ ကိ
 လေသေ၊ ကိလေသာတို့ကို။ ဝိက္ခန္ဓိယမာနာ၊ ပယ်ခွါသည်ရှိသော်။
 ဝိပရိယာယေန၊ ပြန်သောအားဖြင့်။ အသင်္ခါရေန၊ တိုက်တွန်းခြင်း
 မရှိသည်နှင့်တကွ။ အပ္ပယောဂေန၊ အားထုတ်ခြင်းမရှိသည်နှင့်
 တကွ။ သုခေန၊ ချမ်းသာသဖြင့်။ ဝိက္ခန္ဓေတွံ၊ ခွါခြင်းငှာ။ သစေပန
 အသက္ခိဒုက္ခာ၊ အကယ်၍စွမ်းနိုင်သည်ဖြစ်အံ့။ သုခိပဋိပဒါနာမ၊ သုခိ
 ပဋိပဒါမည်သည်။ ဟေတိ၊ ဖြစ်၏။ ကိလေသေပန၊ ကိလေသာ
 တို့ကိုကား။ ဝိက္ခန္ဓိတ္တာ၊ ပယ်ခွါ၍။ ဝိပဿနာပရိဝါသ်၊ ဝိပဿနာ
 ပရိဝါသ်ကို။ မဂ္ဂပါတုဘာဝံ၊ မဂ်ထင်ရှားဖြစ်ပေါ်လာအောင်။
 သကိကံ၊ နွေးစွာ။ ကုရမာနာ၊ ပြုသည်ဖြစ်၍။ ဒန္တိဘိညာနာမ၊
 ဒန္တိဘိညာမည်သည်။ ဟေတိ၊ ဖြစ်၏။ ကိလေသေပန၊ ကိလေသာ
 တို့ကိုကား။ ဝိက္ခန္ဓိတ္တာ၊ ပယ်ခွါ၍။ ဝိပဿနာပရိဝါသ်၊ ဝိပဿနာ
 ပရိဝါသ်ကို။ မဂ္ဂပါတုဘာဝံ၊ မဂ်ထင်ရှားဖြစ်ပေါ်လာအောင်။

ဝိပရိယာယောန၊ ဖြစ်သောအားဖြင့် သိမ်း၊ လျှင်စွာ၊ ကုစုဆာနာဖြင့်
 သည်ဖြစ်၍၊ ဝိပရိယာနာမ၊ ဝိပရိယာနာမည်သည်ဟောတော်၊ ဖြစ်
 ဇိုး ကုတ်၊ ကျသို့၊ အယ်သဘိစုပေက္ခာ၊ ကျသဘိစုပေက္ခာညာဏ်၊
 သည်ကား၊ အာဂမနိသဋ္ဌာနော၊ မဂ်သင်္ဂြားဖြစ်ပေါ်လာရာမှာ
 နှင့်၊ ငှာထွား၊ တည်၍၊ အတ္တနောအတ္တနော၊ သိသိသိဇိဇိနာမံ၊ အ
 မည်ကို၊ မဂ္ဂဿ၊ မဂ်အား၊ ပေတိ၊ ပေး ဇိ၊ တောန၊ သို့သို့ပေး
 ဖြင်းကြောင့်၊ မဂ္ဂေါ၊ မဂ်သည်၊ စတ္တာဂုံနာမာနိ၊ လေးပါးသော
 အမည်တို့ကို၊ လာဘတိ၊ ဂုဇိ။

အကြင်အခါကာလ၊ သဘိစုပေက္ခာညာဏ်၊ ဝိပဿနာပရိ
 တိသဖြစ်၍၊ လေးပါးသောအမည်ကိုဂုဇိ၊ ထိုအခါကာလ၊ မဂ်
 သင်္ဂြားဖြစ်ပေါ်လာရာမှာနှင့်တည်၍၊ သိသိသိဇိဇိနာမည်ကို၊
 မဂ်အား ပေးဇိ၊ ပေးဖြင်းကြောင့်၊ မဂ်သည်လည်း၊ လေးပါး
 သောအမည်ကိုဂုဇိ။ အကြင်အခါကာလ၊ မဂ်သည်လည်း၊ လေး
 ပါးသောအမည်ကိုဂုဇိ၊ ထိုအခါကာလ၊ သဘိစုပေက္ခာညာဏ်
 တဘက်ကမ်းရောက်သောသောဂီပုဂ္ဂိုလ်ဇိ၊ သဘိစုပေက္ခာ
 ညာဏ်၊ ဝုဋ္ဌာနာဂါသိနိဝိပဿနာညာဏ်အမည်ကိုခံစေ၍၊ ဇိကတ္တ
 သို့ရောက်ဇိ။

ရောက်ပုံကား၍၊ အတိတာနုဇါဝနံစိတ္တံ ဝိက္ခေပါနုပတိ
 တံ၊ တံဝိဝဇ္ဇယိတ္တာ ဇိကဋ္ဌာနေ သမာဒဟတိ၊ ဇိဝဇ္ဇိစိတ္တံ နဝိက္ခေပံ
 ဂစ္ဆတိ၊ အနာဂတပ္ပုဂ္ဂိုကဒ်နံစိတ္တံ ဝိကမ္ဘိတံ၊ တံဝိဝဇ္ဇယိတ္တာ ပာဏ္ဍ
 ဝအခါဇောစေတိ၊ ဇိဝဇ္ဇိစိတ္တံ နဝိက္ခေပံ ဂစ္ဆတိ၊ လိနံစိတ္တံ ကောသလ
 နုပတိတံ၊ တံပဂ္ဂကိုတ္တာ ကောသလံ ပဇာတိ၊ ဇိဝဇ္ဇိစိတ္တံ နဝိက္ခေ
 ပံ ဂစ္ဆတိ၊ အတိပဂ္ဂဟိတံစိတ္တံ ဥဒ္ဓစ္စါနုပတိတံ၊ တံဝိနိဂ္ဂကိုတ္တာ
 ဥဒ္ဓစ္စံ ပဇာတိ၊ ဇိဝဇ္ဇိစိတ္တံ နဝိက္ခေပံ ဂစ္ဆတိ၊ အတိကမ္ဘိတံစိတ္တံ
 ဂုဏိနုပတိတံ၊ တံသမ္ပဇာနောပဉ္စတ္တာ ဂုဏံ ပဇာတိ၊ ဇိဝဇ္ဇိစိတ္တံ
 နဝိက္ခေပံ ဂစ္ဆတိ။ အပဏတံစိတ္တံ ဗျာပါဒါနုပတိတံ၊ တံသမ္ပဇာ
 နောပဉ္စတ္တာ ဗျာမိဒံ ပဇာတိ၊ ဇိဝဇ္ဇိစိတ္တံ နဝိက္ခေပံ ဂစ္ဆတိ။
 ကုမေဟိ သဟိဋ္ဌာနေဟိ ပရိသုန္ဓံ စိတ္တံ ပရိယောဒါတံ ဇိကတ္တ
 ဂတံဟောတိ။

အတိတာနုဇါဝနံ၊ အတိတ်သို့ ဖြေး သွားသော၊ စိတ္တံ၊ စိတ်
 သည်၊ ဝိက္ခေပါနုပတိတံ၊ ယုံ၊ လွင့်ကုကျဇိ။ တံ၊ ထိုအတိတ်ကို
 ဝိဝဇ္ဇယိတ္တာ၊ ကြာညီဖြင်းကြောင့်၊ ဇိကဋ္ဌာနေ၊ ပစ္စုပ္ပန်ကာလ၊
 မချစ်မမုန်း ပဉ္စဂါ၊ တခုသောဋ္ဌာနုဋ္ဌိ။ သမာဒဟတိ၊ တည်ဇိ။
 ဇိဝဇ္ဇိ၊ ကျသို့လည်း။ စိတ္တံ၊ စိတ်သည်၊ ဝိက္ခေပံ၊ ယုံ၊ လွင့်ဖြင်းသို့။
 နဂစ္ဆတိ၊ မရောက်။ အနာဂတပ္ပုဂ္ဂိုကဒ်နံ၊ အနာဂတ်ကိုအလျဉ်
 သော၊ စိတ္တံ၊ စိတ်သည်။ ဝိကမ္ဘိတံ၊ တုနုလျှင်ဇိ။ တံ၊ ထိုအနာဂတ်ကို

ဝိဝေဇယိတ္တာ၊ ကြာဠာခြင်းကြောင့်၊ တတ္ထေဝ၊ ထိုပစ္စုပ္ပန်ကာလ၊ မချစ်
မလုံးပုဂ္ဂိုလ်၊ တခုသောဌာန၌။ အဓိမောစေတီ၊ နှလုံးသွင်း၊ ဇေယျ၊ ဇေယျ၊
ကျသို့လည်း။ စိတ္တံ၊ စိတ်သည်။ ဝိက္ခေပံ၊ ယုံလွင့်ခြင်းသို့။ နဂစ္ဆ
တိ၊ မရောက်။ လိနံ၊ ထွန်းသော။ စိတ္တံ၊ စိတ်သည်။ ကောသလီ၊ နှု
ပတိတံ၊ ယင်းကုကျဇီ။ တံ၊ ထိုထွန်းသည်ကို။ ပဂ္ဂဏိတ္တာ၊ အား
ပေးချီးမြှောက်၊ ထောက်ပံ့ခြင်းကြောင့်။ ကောသလီ၊ ကော
သလီကို။ ပရဟတိ၊ ပယ်စွန့်၊ ဇေယျ၊ ကျသို့လည်း။ စိတ္တံ၊ စိတ်
သည်။ ဝိက္ခေပံ၊ ယုံလွင့်ခြင်းသို့။ နဂစ္ဆတိ၊ မရောက်။ အတိပဂ္ဂဟိ
တံ၊ အားတက်လွန်းသော။ စိတ္တံ၊ စိတ်သည်။ ဥဒ္ဓစ္စာနုပတိတံ၊ ယုံ
လွင့်ကုကျဇီ။ တံ၊ ထိုအားတက်လွန်းသည်ကို။ ဝိနိဂ္ဂဏိတ္တာ၊
နှိပ်ခြင်းကြောင့်။ ဥဒ္ဓစ္စံ၊ ဥဒ္ဓစ္စကို။ ပရဟတိ၊ ပယ်စွန့်၊ ဇေယျ၊
ကျသို့လည်း။ စိတ္တံ၊ စိတ်သည်။ ဝိက္ခေပံ၊ ယုံလွင့်ခြင်းသို့။ နဂစ္ဆ
တိ၊ မရောက်။ အဘိဏတံ၊ ညွတ်လွန်းသော။ စိတ္တံ၊ စိတ်သည်။
ဂုဏိနုပတိတံ၊ ဂုဏ်ဖြစ်ကုကျဇီ။ တံ၊ ထိုညွတ်လွန်းသည်ကို။ သမ္မ
ဇာနော၊ ဆင်ခြင်သည်။ ဟုတ္တာ၊ ဖြစ်ခြင်းကြောင့်။ ဂုဏံ၊ ဂုဏ်ကို။
ပရဟတိ၊ ပယ်စွန့်၊ ဇေယျ၊ ကျသို့လည်း။ စိတ္တံ၊ စိတ်သည်။ ဝိက္ခေ
ပံ၊ ယုံလွင့်ခြင်းသို့။ နဂစ္ဆတိ၊ မရောက်။ အပဏတံ၊ မညွတ်လွန်း
သော။ စိတ္တံ၊ စိတ်သည်။ ဗျာပါဒါနုပတိတံ၊ ဒေါသဖြစ်ကုကျဇီ။
တံ၊ ထိုမညွတ်လွန်းသည်ကို။ သမ္မဇာနော၊ ဆင်ခြင်သည်။ ဟုတ္တာ၊
ဖြစ်ခြင်းကြောင့်။ ဗျာပါဒံ၊ ဒေါသကို။ ပရဟတိ၊ ပယ်စွန့်၊ ဇေယျ၊
ကျသို့လည်း။ စိတ္တံ၊ စိတ်သည်။ ဝိက္ခေပံ၊ ယုံလွင့်ခြင်းသို့။ နဂစ္ဆ
တိ၊ မရောက်။ ကုဗေဟိဆဟိဋ္ဌာနေဟိ၊ ကျ-ပေါင်းသောဌာနတို့ဖြင့်။
ပရိသုဒ္ဓံ၊ စင်ကြယ်သော။ စိတ္တံ၊ စိတ်သည်။ ပရိယောဒါတံ၊ ပြီးပြီး
ဖြက်၊ တလက်လက်ဖြူစင်သည်ဖြစ်၍။ ဧကတ္တဂတံ၊ ကိလေသါ
အဖော်ကင်း၊ တကိုယ်တည်းခြင်းသို့ရောက်သည်။ ဟောတိ၊ ဖြစ်၏။
ကတမံတံ၊ ဧကတ္တံ။ ဝယလက္ခဏုပဋ္ဌာနေကတ္တံ။ ဝယလက္ခ
ဏုပဋ္ဌာနေကတ္တံ၊ ဝိပဿနာနံ။
တံ၊ ဧကတ္တံ၊ ထိုဧကတ္တသည်ကား။ ကတမံ၊ အဘယ်နည်း၊
ဝယလက္ခဏုပဋ္ဌာနံ၊ အပ္ပကလက္ခဏာထင်ခြင်းသည်ကား။ ဧကတ္တံ၊
ဧကတ္တတည်း။ ဝယလက္ခဏုပဋ္ဌာနံ၊ အပ္ပကလက္ခဏာထင်ခြင်း
သည်ကား။ ကတမေသာနံ၊ အဘယ်ပုဂ္ဂိုလ်တို့၏။ ဧကတ္တံ၊ ဧကတ္တ
နည်း။ ဝယလက္ခဏုပဋ္ဌာနံ၊ အပ္ပကလက္ခဏာထင်ခြင်းသည်ကား။
ဝိပဿနာနံ၊ ဝိပဿနာကို။ အားထုတ်ကုန်သောယောဂီပုဂ္ဂိုလ်
တို့၏။ ဧကတ္တံ၊ ဧကတ္တတည်း။
ဝယလက္ခဏုပဋ္ဌာနေကတ္တံ၊ တခုသောကျိဋ္ဌာနဖြင့်။ ကိလေ
သာအဖော်ကင်း၊ တကိုယ်တည်းခြင်းသို့ရောက်သော၊ မချစ်

မဆုံး ဟူ၍ ရှိသော နောက်စိတ်သည် ကား၊ နှောင့်၍ ကပ်ိတ်ပင်
 သော နိဂဂုဏ၊ ကိလေသာ အညစ်အကြေးမှ၊ မစင်ကြယ်သော
 သော လည်း၊ အခြား မဲ့ ဖြူ၊ မချစ်မဆုံး ဟူ၊ သင်ခြင်သော ရှေ့
 စိတ်၏ ပရိကံလာသော အလှ်အား ဖြင့်၊ မချစ်မဆုံး ဟူ ရှိသော
 နောက်စိတ်၏ ဥပ္ပါဒ် ကွဏ၊ အကျင့်၏ စင်ကြယ်ခြင်း သို့ ဖြေ
 ဝင်သည်လည်း ဖြစ်၏။ တကြ မဇ္ဈိတ္တ ပေက္ခာ ၏ ကိစ္စ အလှ်အား
 ဖြင့်၊ မချစ်မဆုံး ဟူ ရှိသော နောက်စိတ်၏ ငြိတိ ကွဏ၊ ဥပေက္ခာ
 ကို ပြီး သည်လည်း ဖြစ်၏။ ဥာဏ၏ ကိစ္စ ပြီး ဆုံး သော အလှ်
 အား ဖြင့်၊ မချစ်မဆုံး ဟူ ရှိသော နောက်စိတ်၏ ဘက်ကွဏ၊
 ဘာဝနာ ပြီး ဆုံး သည်လည်း ဖြစ်၏။

ကုမိနာ ဇီကော နုဋ္ဌာနေန၊ ဇီကတ္တ ဂတံ စိတ္တံ ပဋိပဒါဝိသုဒ္ဓိ
 ပက္ခန္ဓန္ဓေ ဝပောတိ၊ ဥပေက္ခာနု ဗြူဟိ တဉ္စ၊ ဥာဏေန စသမ္ပ
 ဟံသိတိ။

ကုမိနာ ဇီကော နုဋ္ဌာနေန၊ ဝယ လက္ခကု ပဋ္ဌာနေ ကတ္တ၊ တဉ္စ
 သော ကျိဋ္ဌာန ဖြင့်၊ ဇီကတ္တ ဂတံ၊ ကိလေသာ အဖော်ကင်း၊ တကွယ်
 တည်း ဖြင်း သို့ ဂျောဏသော၊ စိတ္တံ၊ စိတ်သည်၊ ပဋိပဒါဝိသုဒ္ဓိ
 ပက္ခန္ဓန္ဓေ၊ အကျင့် ၏ စင်ကြယ်ခြင်း သို့ ဖြေ ဝင်သည်လည်း၊
 ပောတိ ဖြစ်၏။ ဥပေက္ခာနု ဗြူဟိ တဉ္စ၊ ဥပေက္ခာ ကို ပြီး သည်
 လည်း၊ ပောတိ ဖြစ်၏။ ဥာဏေန စ ဥာဏ သူ ကိစ္စ နိဗ္ဗတ္တိ
 ဝသေန၊ ဥာဏ၏ ကိစ္စ ပြီး ဆုံး သော အလှ်အား ဖြင့်၊ သမ္ပဟံသိ
 တဉ္စ၊ ဘာဝနာ ပြီး ဆုံး သည်လည်း၊ ပောတိ ဖြစ်၏။

သင်္ခါရုပေက္ခာ ဥာဏ သု ဇီကော အာဒိ၊ ကိံ မဇ္ဈိ၊ ကိံ ပရိ
 ယော သာနံ၊ သင်္ခါရုပေက္ခာ ဥာဏ သု ပဋိပဒါဝိသုဒ္ဓိ အာဒိ၊ ဥပေက္ခာ
 နု ဗြူဟာနာ မဇ္ဈိ၊ သမ္ပဟံသနာ ပရိယော သာနံ။

သင်္ခါရုပေက္ခာ ဥာဏ သု၊ သင်္ခါရုပေက္ခာ ဥာဏ ၏၊ ကော၊
 အဘယ်သည်ကား။ အာဒိ၊ အစနည်း၊ ကိံ၊ အဘယ်သည်ကား။
 မဇ္ဈိ၊ အလယ်နည်း။ ကိံ၊ အဘယ်သည်ကား။ ပရိယော သာနံ၊
 အဆုံးနည်း။ သင်္ခါရုပေက္ခာ ဥာဏ သု၊ သင်္ခါရုပေက္ခာ ဥာဏ ၏။
 ပဋိပဒါဝိသုဒ္ဓိ၊ အကျင့် ၏ စင်ကြယ်ခြင်း သည်ကား။ အာဒိ၊ အစ
 တည်း။ ဥပေက္ခာနု ဗြူဟာနာ၊ ဥပေက္ခာ ကို ပြီး ဖြင်း သည်ကား။ မဇ္ဈိ
 အလယ်တည်း။ သမ္ပဟံသနာ၊ ဘာဝနာ ၏ ပြီး ဆုံး ဖြင်း သည်ကား။
 ပရိယော သာနံ၊ အဆုံး တည်း။

သင်္ခါရုပေက္ခာ ဥာဏ သု ပဋိပဒါဝိသုဒ္ဓိ အာဒိ။ အာဒိ သု
 ကတံ လက္ခကော နိ၊ အာဒိ သု တိ ကိလက္ခကော နိ။

သင်္ခါရုပေက္ခာ ဥာဏ သု၊ သင်္ခါရုပေက္ခာ ဥာဏ ၏။ ပဋိပဒါ
 ဝိသုဒ္ဓိ၊ အကျင့် ၏ စင်ကြယ်ခြင်း သည်ကား။ အာဒိ၊ အစ တည်း။

အာဒိယ၊ အစဇ်။ လက္ခဏာနိ၊ လက္ခဏာတို့သည်ကား။ ကံတိ၊ အ
ဘယ်မျှတို့နည်း။ အာဒိယ၊ အစဇ်။ လက္ခဏာနိ၊ လက္ခဏာတို့
သည်ကား။ တိ၊ ကိ၊ သုံး ဝါးတို့သည်။

စိတ်ညစ်ကြေးတာက- ကိလေသာ။ အာဂုံမထင်၊ မြေးဂုဏ်
ပိတ်ပင်တာက- နိဝဂ္ဂဏ။ နိဝဂ္ဂဏ ဟုဆိုအပ်သော၊ အကြင်ကိ
လေသာအပေါင်းက၊ မချစ်မမုံး ဟု ဂုဏ်သောနောက်စိတ်၏၊ ဂု
ဇ္ဈိတုဏ်ကုဏ်၊ အနှောင့်- အဂုဏ်- အပိတ်- အပင်။ နှောင့်ဂုဏ်ပိတ်
ပင်သောနိဝဂ္ဂဏ၊ ထိုကိလေသာ အညစ်အကြေးမှ၊ အခြားမဲ့ဖြူ
မချစ်မမုံး ဟု- ဆင်ခြင်သောဂွေ့စိတ်၊ စင်ကြယ်တာကလည်း-
လက္ခဏာတပါး။ စင်ကြယ်သည်၏အဖြစ်ကြောင့်၊ အခြားမဲ့ဖြူ
မချစ်မမုံး ဟု- ဆင်ခြင်သောဂွေ့စိတ်၊ မဇ္ဈိမသမထနိမိတ်သို့
ရောက်သာကလည်း- လက္ခဏာတပါး။ ယုတ်သောအဘို့အ
စု၊ လွန်သောအဘို့အစု၊ နှစ်ခုတို့သို့၊ မရောက်ခြင်းကြောင့်-
မဇ္ဈိမ။ အနုသယ- ပရိယုဋ္ဌာန်- ဘဝတဖန်- ခန္ဓာနာမ်ဂုဏ်- ခြုတ်
သောနိဗ္ဗာန်အထူးနှင့်တကွ၊ ဆန့်ကျင်ဘက်ဖြစ်သော နိဝဂ္ဂဏ၊
ကိလေသာအကုသိုလ်တရားတို့ ၏၊ ငြိမ်းခြင်းကြောင့်- သမထ။
ယောဂီပုဂ္ဂိုလ်၏၊ မဂ်- ဖိုလ်- နိဗ္ဗာန်၊ သုံး တန်သောသုခ၊ ဂုဏ်
အထူးတို့ ၏အကြောင်းဖြစ်ခြင်းကြောင့်- နိမိတ္တ။ ဣမဇ္ဈိမ
သမထနိမိတ် မည်သည်ကား။ ယုတ်သောအဘို့အစု၊ လွန်သော
အဘို့အစု၊ နှစ်ခုတို့သို့၊ မရောက်စေရ၊ အညီအမျှဖြစ်သော၊ မ
ချစ်မမုံး ဟု- ဂုဏ်သောနောက်စိတ်၏၊ သဏ္ဍိတိတင်္ဂါ၊ ဝိပဿနာ
သမာဓိသာတည်း။ ဣဝိပဿနာသမာဓိဖြင့်၊ တည်သည်၏
အဖြစ်သို့၊ ရောက်ကတည်းက။ နိ- ဗျိ- နိ- ဗျင်၊ အစဉ်သဖြင့်၊
တဆင်ထက်တဆင့်၊ ဂုဏ်ကျက်သောနိ- ဗျင်ကို၊ ထိုနိ- ဗျင်ကို
ပင်၊ နိ- ဗျင်သို့ဂုဏ်၊ တစဉ်တည်း ဂုဏ်ကျက်သောနည်းဖြင့်။
ထိုမချစ်မမုံး ဟု- ဂုဏ်သောနောက်စိတ်၏၊ အခြားမဲ့ဖြူမချစ်
မမုံး ဟု- ဆင်ခြင်သောဂွေ့စိတ်၊ မဇ္ဈိမသမထနိမိတ်သို့ရောက်
သည်မည်၏။ ရောက်သည်၏အဖြစ်ကြောင့်၊ ထိုမဇ္ဈိမသမထ
ထနိမိတ်သို့၊ မြေးဝင်သည်မည်၏။ ဣသို့၊ မချစ်မမုံး ဟု-
ဂုဏ်သောနောက်စိတ်၏၊ အခြားမဲ့ဖြူမချစ်မမုံး ဟု- ဆင်ခြင်
သောဂွေ့စိတ်၊ မဇ္ဈိမသမထနိမိတ်သို့၊ မြေးဝင်တာက
လည်း- လက္ခဏာတပါး။

ယောတဿ ပရိပဇ္ဇော၊ တဏှာစိတ္တံ ဝိသုဇ္ဈတိ။ ဝိသုဇ္ဈတာ
စိတ္တံ မဇ္ဈိမသမထနိမိတ္တံ ပဋိပဇ္ဇတိ။ ပဋိပဇ္ဇတာ တတ္ထစိတ္တံ ပက္ခန္ဓတိ။
ယဉ္ဇပရိပဇ္ဇတိ၊ ယဉ္ဇပဋိပဇ္ဇတာ တတ္ထစိတ္တံ မဇ္ဈိမသမထ
နိမိတ္တံ ပဋိပဇ္ဇတိ။ ယဉ္ဇပဋိပဇ္ဇတာ တတ္ထစိတ္တံ ပက္ခန္ဓတိ။

ယောနိဝဂ္ဂကသင်္ခါတောကိလေသဂဏော၊ နိဝဂ္ဂကပုသိ
 အပိယောအကြင်ကိလေသာအပေါင်းသည်ကား။ တဿ၊ ထိုစိတ်
 ဇိ။ ပရိဗန္ဓော၊ အနှောင့်-အရှက်-အပိတ်-အပင်တည်း။ တတော၊ ထို
 နှောင့်ရှက်ပိတ်ပင်သောနိဝဂ္ဂက၊ ကိလေသာအညစ်အကြေးမှ၊
 စိတ္တံ၊ စိတ်သည်။ ဝိသုဇ္ဈတိ၊ စင်ကြယ်ရေး။ ဝိသုဒ္ဓတ္တာ၊ စင်ကြယ်
 သည်။ ဇိ။ အဖြစ်ကြောင့်။ စိတ္တံ၊ စိတ်သည်။ မဇ္ဈိမံသမထနိမိတ္တံ၊
 မဇ္ဈိမသမထနိမိတ်သို့။ ပဋိပဇ္ဇတိ၊ ရောက်၏။ ပဋိပုဒ္ဓတ္တာ၊ ရောက်
 သည်။ ဇိ။ အဖြစ်ကြောင့်။ စိတ္တံ၊ စိတ်သည်။ တတ္ထ၊ ထိုမဇ္ဈိမသမထ
 နိမိတ်သို့။ ပက္ခန္ဓတိ၊ ပြေးဝင်၏။ ပရိဗန္ဓတော၊ နှောင့်ရှက်-ပိတ်
 ပင်သောနိဝဂ္ဂက၊ ကိလေသာအညစ်အကြေးမှ၊ စိတ္တံ၊ စိတ်သည်။
 ယဉ္စဝိသုဇ္ဈတိ၊ အကြင်စင်ကြယ်တာကလည်း-လက္ခဏာတပါး။
 ဝိသုဒ္ဓတ္တာ၊ စင်ကြယ်သည်။ ဇိ။ အဖြစ်ကြောင့်။ စိတ္တံ၊ စိတ်သည်။
 မဇ္ဈိမံသမထနိမိတ္တံ၊ မဇ္ဈိမသမထနိမိတ်သို့။ ယဉ္စပဋိပဇ္ဇတိ၊
 အကြင်ရောက်တာကလည်း-လက္ခဏာတပါး။ ပဋိပုဒ္ဓတ္တာ၊ ရောက်
 သည်။ ဇိ။ အဖြစ်ကြောင့်။ စိတ္တံ၊ စိတ်သည်။ တတ္ထ၊ ထိုမဇ္ဈိမသမထ
 နိမိတ်သို့။ ယဉ္စပက္ခန္ဓတိ၊ အကြင်ပြေးဝင်တာကလည်း-လက္ခဏာ
 တပါး။

သင်္ခါဂုပေက္ခာဉာဏဿ ပဋိပဒါဝိသုဒ္ဓိဒောဒိ၊ အာဒိဿ ကု
 ဇာနိတိကိလက္ခဏာနိ။

သင်္ခါဂုပေက္ခာဉာဏဿ၊ သင်္ခါဂုပေက္ခာဉာဏ်၏ ပဋိပဒါ
 ဝိသုဒ္ဓိ၊ အကျင့်၏ စင်ကြယ်ခြင်းသည်ကား။ အာဒိ၊ အစတည်း။
 ကုဇာနိ၊ အစ၏။ လက္ခဏာနိ၊ လက္ခဏာတို့သည်ကား။ ကုဇာနိ
 တိကိ၊ ကျသုံးပါးတို့တည်း။

တေနဂုစ္စတိ သင်္ခါဂုပေက္ခာဉာဏံ အာဒိကလျာဏဉ္စေဝ
 ဟောတိ၊ တိလက္ခဏသမ္ပန္နဉ္စ။

တေန၊ ထို့ကြောင့်။ သင်္ခါဂုပေက္ခာဉာဏံ၊ သင်္ခါဂုပေက္ခာ
 ဉာဏ်သည်။ အာဒိကလျာဏဉ္စေဝ၊ အစ၏ကောင်းခြင်းသည်
 လည်း။ ဟောတိ၊ ပြစ်၏။ တိလက္ခဏသမ္ပန္နဉ္စ၊ သုံးပါးသော
 လက္ခဏာနှင့်ပြည့်စုံသည်လည်း။ ဟောတိ၊ ပြစ်၏။ ဣသိ၊ ဤသို့။
 ဆိုအပ်၏။ သင်္ခါဂုပေက္ခာဉာဏဿ ဥပေက္ခာနုဗြဟ္မာနာ၊ မဇ္ဈိမသ
 ကတိလက္ခဏာနိ၊ မဇ္ဈိမသတိကိလက္ခဏာနိ။

သင်္ခါဂုပေက္ခာဉာဏဿ၊ သင်္ခါဂုပေက္ခာဉာဏ်၏ ဥပေက္ခာနု
 ဗြဟ္မာနာ၊ ဥပေက္ခာတို့ပွားခြင်းသည်ကား။ မဇ္ဈိမ၊ အလယ်တည်း။
 မဇ္ဈိမသ၊ အလယ်၏။ လက္ခဏာနိ၊ လက္ခဏာတို့သည်ကား။ ကတိ၊
 အဘယ်မျှတို့နည်း။ မဇ္ဈိမသ၊ အလယ်၏။ လက္ခဏာနိ၊ လက္ခဏာ
 တို့သည်ကား။ တိကိ၊ သုံးပါးတို့တည်း။

နှောင့်ရှက်ပိတ်ပင်သော နိဂရဏ၊ ကိလေသာအညစ်အကြေးမှ၊
 စင်ကြယ်သောစိတ်ကို သုတ်သင်ရှင်းလင်းသွယ်မရှိသည် ဖြစ်အဖြစ်
 ကြောင့် စင်ကြယ်စေရန်၊ တဖန်သုတ်သင်ရှင်းလင်းခြင်း၌ ကြောင့်
 ကြမှ မပြု၊ စင်ကြယ်သောစိတ်ကို အညစ်အကြေး မရှိပြီဟု အညီ
 အညွတ်ပြု၊ လျစ်လျူရှုတာကလည်း - လက္ခဏာတပါး။ ။ ပုဂံ
 သောအခါ အစု၊ လွန်သောအခါ အစု၊ နှစ်ခုတို့သို့၊ မရောက်စေရ၊
 အညီအမျှ၊ သမထသို့ ရောက်သည် ဖြစ်အဖြစ်ကြောင့် သမထသို့
 ရောက်သောစိတ်ကို၊ တဖန်အညီအမျှတပါး၊ တည်ထားခြင်း၌
 ကြောင့် ကြမှ မပြု၊ သမထသို့ ရောက်သောစိတ်ကို၊ မပုဂံ
 လွန်ပြီဟု၊ အညီအညွတ်ပြု၊ လျစ်လျူရှုတာကလည်း - လက္ခဏာ
 တပါး။ ။ အနုသယ - ပရိယတ္တနံ - သဝတဖန် - ခန္ဓာနာမ်ဂုဏ် - ခြုတ်ငြိမ်း
 သောဓကာ၊ သမထသို့၊ ရောက်သည် ဖြစ်အဖြစ်ကြောင့် သာလျှင်လည်း
 ဂုံချိမငြိမ်း၊ ကိမ်း - ယှဉ်ပေးနှော၊ ဆက်ဆံသော ကိလေသာကို၊
 ပယ်စွန့်၍ ကိလေသာအဖော်ကင်း၊ တကိုယ်တည်းခြင်း ထင်သော
 စိတ်ကို၊ တဖန် ကိလေသာအဖော်ကင်း၊ တကိုယ်တည်းခြင်း၊ ထင်
 စေခြင်း၌ ကြောင့် ကြမှ မပြု၊ ကိလေသာအဖော်ကင်း၊ တကိုယ်
 တည်းခြင်း ထင်သောစိတ်ကို၊ အဖော်မရှိပြီဟု၊ အညီအညွတ်ပြု
 လျစ်လျူရှုတာကလည်း - လက္ခဏာတပါး။ ။

ဝိသုဒ္ဓိစိတ္တံ အဇ္ဈိပေက္ခတိ၊ သမထပဋိပ္ပန္နံ အဇ္ဈိပေက္ခတိ၊
 ဧကတ္တပဋ္ဌာနံ အဇ္ဈိပေက္ခတိ။ ယဉ္ဇဝိသုဒ္ဓိစိတ္တံ အဇ္ဈိပေက္ခတိ၊
 ယဉ္ဇသမထပဋိပ္ပန္နံ အဇ္ဈိပေက္ခတိ၊ ယဉ္ဇဧကတ္တပဋ္ဌာနံ အဇ္ဈိပေက္ခ
 တိ။

ဝိသုဒ္ဓိ၊ စင်ကြယ်သော စိတ္တံ၊ စိတ်ကို။ အဇ္ဈိပေက္ခတိ၊ လျစ်
 လျူရှု၏။ သမထပဋိပ္ပန္နံ၊ သမထသို့ ရောက်သော စိတ္တံ၊ စိတ်ကို။
 အဇ္ဈိပေက္ခတိ၊ လျစ်လျူရှု၏။ ဧကတ္တပဋ္ဌာနံ၊ ကိလေသာအဖော်ကင်း၊
 တကိုယ်တည်းခြင်း ထင်သော စိတ္တံ၊ စိတ်ကို။ အဇ္ဈိပေက္ခတိ၊ လျစ်
 လျူရှု၏။ ဝိသုဒ္ဓိ၊ စင်ကြယ်သော စိတ္တံ၊ စိတ်ကို။ ယဉ္ဇ အဇ္ဈိပေက္ခ
 တိ၊ အကြင်လျစ်လျူရှုတာကလည်း - လက္ခဏာတပါး။ သမထ
 ပဋိပ္ပန္နံ၊ သမထသို့ ရောက်သော စိတ္တံ၊ စိတ်ကို။ ယဉ္ဇ အဇ္ဈိပေက္ခ
 တိ၊ အကြင်လျစ်လျူရှုတာကလည်း - လက္ခဏာတပါး။ ဧကတ္တ
 ပဋ္ဌာနံ၊ ကိလေသာအဖော်ကင်း၊ တကိုယ်တည်းခြင်း ထင်သော
 စိတ္တံ၊ စိတ်ကို။ ယဉ္ဇ အဇ္ဈိပေက္ခတိ၊ အကြင်လျစ်လျူရှုတာက
 လည်း - လက္ခဏာတပါး။ ။
 သင်္ခါရပေက္ခာ ဉာဏသ ဥပေက္ခာ နှုဖြူဟာနာမဇ္ဈေ။
 မဇ္ဈိယာဏ်အနိတ် ကိလေသာနိ။ ။
 သင်္ခါရပေက္ခာ ဉာဏသ၊ သင်္ခါရပေက္ခာ ဉာဏ်၏ ဥပေက္ခာ။

မုဒြာပာနာ၊ ဥပေက္ခာကို ပွားခြင်း သည် ကား။ မဇ္ဈိယ၊ အလယ်တည့်။
မဇ္ဈိယ၊ အလယ်ဇာ၊ လက္ခဏာနိ၊ လက္ခဏာတို့ သည် ကား။ ကု
မာနိတိကိ၊ ကျသုံး ပါး တို့ တည်း။

တေန ဝုစ္စတိ သင်္ခါ ဂုပေက္ခာ ဉာဏံ မဇ္ဈိယကလျာဏဉ္စေ
တောတိ တိလက္ခဏာ သဗ္ဗန္ဒိဋ္ဌိ။

တေန၊ ထို့ကြောင့်။ သင်္ခါ ဂုပေက္ခာ ဉာဏံ၊ သင်္ခါ ဂုပေက္ခာ
ဉာဏံ သည်။ မဇ္ဈိယကလျာဏဉ္စေ၊ အလယ်ဇာ ကောင်းခြင်း
သည်လည်း။ တောတိ၊ ဖြစ်၏။ တိလက္ခဏာ သဗ္ဗန္ဒိဋ္ဌိ၊ သုံး ပါး
သော လက္ခဏာ နှင့် ပြည့်စုံ သည်လည်း။ တောတိ၊ ဖြစ်၏။ ကု
တိ၊ ကျသို့။ ဝုစ္စတိ၊ ဆိုအပ်၏။

ကျသို့၊ ဝုဋ္ဌာန ဂါမိနိ ဝိပဿနာ ဉာဏံ၊ အမည်ခံသော၊
သင်္ခါ ဂုပေက္ခာ ဉာဏံ တာတက ကမ်း ဂေကသော၊ ယောဂီပုဂ္ဂိုလ်
၏၊ သင်္ခါ ဂုပေက္ခာ ဉာဏံ၊ ထင်ပုံ- ဖြစ်ပုံ။ သိပုံ- မှတ်ပုံ။ ဂြုပုံ- အညီ
အညွတ် ဂြုဏ်နေပုံ။ ကိလေသာ ကို ပယ်ပုံ- ကိလေသာ ကို ပယ်
သော ကိစ္စ နှင့် ပြည့်စုံပုံ။ ဘာဝနာ ကို ပွားပုံ- ဘာဝနာ ကို ပွားသော
ကိစ္စ နှင့် ပြည့်စုံပုံ။ ဘာဝနာ ဖြုစင်ပုံ- ဘာဝနာ ညစ်ကြေးပုံ၊
ဘာဝနာ ပြီးဆုံးပုံ- ဘာဝနာ မပြီးဆုံးပုံ။ အလုံးစုံ ကို၊ အသေအ
ချာ မှတ်ဘို့ ဂုာကား။

ဝုဋ္ဌာန ဂါမိနိ ဝိပဿနာ ဉာဏံ၊ အမည်ခံသော သင်္ခါ ဂုပေက္ခာ
ဉာဏံ နှင့်၊ ပြည့်စုံသော ယောဂီပုဂ္ဂိုလ် ဟု သည် ကား။ ယုတ်လည်း
မယုတ်- လွန်လည်း မလွန်၊ အညီအမျှ ဝိဂိုယထော ကပင့်သော အ
တိုင်း ဖြစ်သော၊ ဝိပဿနာ စိတ်ကို၊ တဩ မဇ္ဈိတ္တု ပေက္ခာ အလို
အားဖြင့်၊ ကောင်းစွာ အညီအညွတ် ဂြုဏ်သာ နေ၏။

ထင်ပုံ- ဖြစ်ပုံ။ သိပုံ- မှတ်ပုံ။ ဂြုပုံ- အညီအညွတ် ဂြုဏ်နေ
ပုံ ကား။

ဥပလက္ခဏာ နည်းဖြင့် ဖြစ်သော သင်္ခါ ဂုဗျ၊ ငါဟု ဖြစ်လည်း
မယု၊ သူဟု ဖြစ်လည်း မယု၊ တူမျှသော စိတ် နှလုံး။ မချစ်မ
မု။ ကျသို့။ မချစ်မမုန်း ဟု ဂြုသော ဉာဏံ အစဉ်၊ အလိုလို ထင်
အောင်၊ ထိုထိုအာဂုံ တာ ဖြုံ တည်း။ မလွတ်၊ သိမှတ်ဝတ် ဖြစ်သော
ဝိပဿနာ စိတ်ကို၊ တဩ မဇ္ဈိတ္တု ပေက္ခာ အလိုအားဖြင့်၊ ကောင်း
စွာ အညီအညွတ် ဂြုဏ်သာ နေ၏။ အညီအညွတ် ဂြုဏ်နေသော
ကာလ၊ ကိလေသာ ကို ပယ်သော ကိစ္စ၊ ဝိပဿနာ ပညာ ဖြစ်၊ ဘာ
ဝနာ ချိန်ကျ ဖြစ်ဟု၊ ဝိပဿနာ ဉာဏံ အားရှေး ဂြုထင်အောင်၊
ရှေး ကာလက သောင့် ဖြစ်သော၊ မိမိဟာဂိုယ ပညာ၊ ကိလေသာ
ကို ပယ်သော ကိစ္စ မရှိသော အလို၊ ဝိပဿနာ ပညာ နှင့် အသိလက္ခ
ဏာ တူသော အလိုအားဖြင့်၊ ဝိပဿနာ ပညာ ကံ၊ ကိလေသာ ကို

ပယ်သောကိစ္စ၊ လွန်လည်း လွန်၏၊ ကိလေသာကိုပယ်လည်း ပယ်၏။
ဝိပဿနာပညာဖြင့်၊ ဘာဝနာချိန်ကျလည်း ကျ၏။
တထာပဂ္ဂဟိတံ၊ ဝိစိတ္တံ၊ သာဓုကံ၊ အဇ္ဈိပေက္ခာတိ၊ ဥပေက္ခာဝသေ
နံ။ ပညာဝသေနံ ပညာဖြင့်၊ အဓိမတ္တံဟောတိ။

တထာပဂ္ဂဟိတံ၊ ယုတ်လည်း မယုတ်၊ လွန်လည်း မလွန်၊ အညီ
အမျှ၊ ဝီရိယထောကပင်္ဂုသောဒာဝိုင်၊ ဖြစ်သော၊ စိတ္တံ၊ ဝိပဿနာ
စိတ်ကို။ ဥပေက္ခာဝသေနံ၊ တဩမဇ္ဈိတ္တုပေက္ခာအလိုအားဖြင့်။ သာဓု
ကံ၊ ကောင်းစွာ။ အဇ္ဈိပေက္ခာတိ၊ အညီအညွတ်ဂြု၏။ ပညာဝသေ
နံ၊ ပါဠိဟာဂိယပညာအလိုအားဖြင့်။ ပညာဖြင့်၊ ဝိပဿနာပညာဖြင့်
သည်။ အဓိမတ္တံ၊ ကိလေသာကိုပယ်သောကိစ္စလွန်သည်။ ဟော
တိ၊ ဖြစ်၏။

ကိလေသာကိုပယ်ပုံ - ကိလေသာကိုပယ်သောကိစ္စနှင့်
ပြည့်စုံပုံ - (ဝိပဿနာပညာဖြင့် ဘာဝနာချိန်ကျပုံကား)။

ဥပလက္ခဏာနည်းဖြင့်ပြသောသင်္ခါရု၌၊ ငါဟူ၍မျှလည်း
မယူ၊ သူဟူ၍မျှလည်း မယူ၊ တူမျှသောစိတ်နှလုံး၊ မချစ်မမုံး။
ကျသို့၊ မချစ်မမုံးဟု - ဂြုသောဉာဏ်အစဉ်အလိုထိုင်အောင်၊
ထိုထိုအာဂုံ၊ တပြုတည်း မလွတ်၊ သိမှတ်ဝတ်ပြုသော၊ ဝိပဿ
နာစိတ်ကို၊ တဩမဇ္ဈိတ္တုပေက္ခာအလိုအားဖြင့်၊ ကောင်းစွာအ
ညီအညွတ်ဂြု၍နေသောကာလ၊ ဝိပဿနာစိတ် - ကိလေသာမှလွတ်
၏။ ဝိပဿနာစိတ် - ကိလေသာကလွတ်မှ၊ မဂ်သို့ ဆိုက်သောသင်္ခါ
ရုပေက္ခာဉာဏ်၏၊ အာဂမနိယဋ္ဌာန၊ ဝိပဿနာပရိဝါသ်မှလည်း
ထ၊ လေးပါးသောအမည်ကိုလည်း ဂု၊ မဂ်ထင်ရှားဖြစ်ပေါ်လာ
ရာဋ္ဌာနသို့လည်း ကျ။ ကိလေသာကိုပယ်သောကိစ္စ၊ ဝိပဿနာ
ပညာဖြင့်၊ ဘာဝနာချိန်ကျ၏။ ဝိပဿနာပညာဖြင့်၊ ဘာဝနာချိန်ကျ
မှ၊ ကိလေသာကိုပယ်သောကိစ္စ၊ ဝိပဿနာပညာဖြင့်၊ ဘာဝနာချိန်ကျ
ဖြီဟု၊ ဝိပဿနာဉာဏ်အား ဂြေ၊ ဂြုထိုင်အောင်၊ ဂြေးကာလက၊ ဆေါင်
၍ပြသော၊ ပါဠိဟာဂိယပညာ၊ ကိလေသာကိုပယ်သောကိစ္စမဂ္ဂိ
သောအလို၊ ဝိပဿနာပညာနှင့်၊ အသိလက္ခဏာတူသောအလို
အားဖြင့်၊ ဝိပဿနာပညာက၊ ကိလေသာကိုပယ်သောကိစ္စလွန်
လည်း လွန်၏။ ကိလေသာကိုပယ်လည်း ပယ်၏။ ဝိပဿနာ
ပညာဖြင့်၊ ဘာဝနာချိန်ကျလည်း ကျ၏။

ဥပေက္ခာဝသေနံ နာနတ္တကိလေသေဟိစိတ္တံ၊ ဝိမုစ္စတိ၊ ဝိမောက္ခ
ဝသေနံ ပညာဝသေနံ ပညာဖြင့်၊ အဓိမတ္တံဟောတိ။
ဥပေက္ခာဝသေနံ၊ တဩမဇ္ဈိတ္တုပေက္ခာအလိုအားဖြင့်၊ နာနတ္တ
ကိလေသေဟိ၊ အထူးထူးသောကိလေသာတို့မှ။ စိတ္တံ၊ ဝိပဿနာ
စိတ်သည်။ ဝိမုစ္စတိ၊ လွတ်၏။ ဝိမောက္ခဝသေနံ၊ လွတ်သောအလိုအား

ဖြင့် ပံညာဝသေန၊ ပါရိဟာဂိယပညာအလိအားဖြင့် ပညာဖြင့်၊ ဝိပဿနာ ပညာဖြင့်သည်၊ အဓိမတ္တံ၊ ကိလေသာကိုပယ်သောကိစ္စလွန်သည်ဟောတော်ဖြစ်၏။

ဘာဝနာကိုပွားပုံ- ဘာဝနာကိုပွားသောကိစ္စနှင့်ဖြည့်စုံပုံ- ဘာဝနာဖြီးဆုံးပုံကား။

ဥပလက္ခဏာနည်း ဖြင့်ပြသော သင်္ခါရု၌၊ ငါဟူ၍ ဗျာလည်း မဟူ၊ သူဟူ၍ ဗျာလည်း မဟူ၊ တူဗျာသောစိတ်နှလုံး၊ မချစ်မမုန်း၊ ဤသို့၊ မချစ်မမုန်းဟု ဂြုသော ဉာဏ်အစဉ်၊ အလိုလိုထင်အောင် ထိုထိုအားကို တဖြင့်တည်း မလွတ်၊ သိမှတ်ဝတ်မြဲသော၊ ဝိပဿနာစိတ်ကို တဖြင့် မဇ္ဈိတ္တပေက္ခာအလိအားဖြင့်၊ ကောင်းစွာအညီအညွတ် ဂြု၍နေသောကာလ၊ ဝိပဿနာစိတ်၊ ကိလေသာမှ လွတ်သည်၏အဖြစ်ကြောင့်၊ ဝိပဿနာစိတ္တုပ္ပါဒ်၌ပါသော၊ သမာဓိ- ပညာအားဖြင့်- ၂- ပါး၊ ကုဋေအားဖြင့်- ၅- ပါး။ ထို- ၅- ပါးသောတရားတို့သည် ကိလေသာမှ လွတ်သောကိစ္စ၊ တူကြကုန်၏။ ကိလေသာမှ လွတ်သောကိစ္စ၊ တူကြသောအနက်သဘောကြောင့်၊ ယောဂီပုဂ္ဂိုလ်၏ ဉာဏ်အား၊ လေးပါးသော ဘာဝနာတို့သည် ဖြည့်စုံခြင်းသို့ ရောက်ကြကုန်၏။

ဝိမုတ္တတ္တာတေ ဓမ္မာ ဧကဂုသာဟောန္တိ ဧကဂုသဋ္ဌေန ဘာဝနာ။ ဝိမုတ္တတ္တာ၊ ကိလေသာမှ လွတ်သည်၏အဖြစ်ကြောင့်၊ တေဓမ္မာ၊ ထို- ၅- ပါးသောတရားတို့သည်။ ဧကဂုသာ၊ ကိလေသာမှ လွတ်သောကိစ္စ တူကြကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။ ဧကဂုသဋ္ဌေန၊ ကိလေသာမှ လွတ်သောကိစ္စ တူကြသောအနက်သဘောကြောင့်။ ယောဂီနေ၊ ယောဂီပုဂ္ဂိုလ်၏။ ဉာဏဿ၊ ဉာဏ်အား။ ဘာဝနာ၊ လေးပါးသော ဘာဝနာတို့သည်။ ပါရိမုရိ၊ ဖြည့်စုံခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကြကုန်၏။

သင်္ခါရုပေက္ခာ ဉာဏဿ၊ သမ္ပဟံသနာပရိယောသာနံ။ ပရိယောသာနဿ၊ ကတိလက္ခဏာနိ၊ ပရိယောသာနဿ၊ စတ္တာဂိလက္ခဏာနိ။ သင်္ခါရုပေက္ခာ ဉာဏဿ၊ သင်္ခါရုပေက္ခာ ဉာဏ်၏၊ သမ္ပဟံသနာဘာဝနာ ဖြီးပြီးဆုံးခြင်းသည်ကား။ ပရိယောသာနံ၊ အဆုံးတည်း။ ပရိယောသာနဿ၊ အဆုံး ဖြစ်လက္ခဏာနိ၊ လက္ခဏာတို့သည်ကား။ စတ္တာဂိ၊ လေးပါးတို့တည်း။ ကတိ၊ အဘယ်မျှတို့နည်း။ ပရိယောသာနဿ၊ အဆုံး ဖြစ်လက္ခဏာနိ၊ လက္ခဏာတို့သည်ကား။ စတ္တာဂိ၊ လေးပါးတို့တည်း။

ဝိပဿနာစိတ္တုပ္ပါဒ်၌ပါသော၊ သမာဓိ- ပညာ- ၂- ပါးတို့တွင် သမာဓိက- ပရိယုဋ္ဌာန် ကိလေသာကို ငြိမ်းသောကိစ္စ- သမထေ၊ ပညာက- အနုသယ ကိလေသာကို ပယ်သောကိစ္စ- ဝိပဿနာ၊ ဤသမထေ- ဤဝိပဿနာ တရား- ၂- ပါးတို့ ဖြစ်တပါးသည်တပါးကို

မလ္လနုဏ္ဍိယော အနက်သဘောကလည်း - ဘာဝနာပြီးဆုံးသော
 လက္ခဏာတပါး။ - ဝိပဿနာစိတ္တုပ္ပါဒ်ဖြစ်ပါသော၊ ကုန္ဒေ ၅-ပါးတို့
 တွင်၊ သဒ္ဓိန္ဒြေက-အသဒ္ဓိယကိလေသာမှလွတ်သောကိစ္စ။ ဝိဂိုယိန္ဒြေ
 က-ကောသလ္လကိလေသာမှလွတ်သောကိစ္စ။ သတိန္ဒြေက-ပမာဒ
 ကိလေသာမှလွတ်သောကိစ္စ။ သမာဓိန္ဒြေက-ဝိက္ခေပကိလေသာ
 မှလွတ်သောကိစ္စ။ ပညိန္ဒြေက-မောဟကိလေသာမှလွတ်သော
 ကိစ္စ။ ဤသို့၊ ကုန္ဒေ ၅-ပါးတို့၏ ကိလေသာမှလွတ်သောကိစ္စ၊
 တူဠာဏသော အနက်သဘောကလည်း - ဘာဝနာပြီးဆုံးသော
 လက္ခဏာတပါး။ - ဝိပဿနာစိတ္တုပ္ပါဒ်ဖြစ်ပါသော၊ သမာဓိ-ပညာ
 အားဖြင့်-၂-ပါး။ ကုန္ဒေအားဖြင့်-၅-ပါး။ ထို-၇-ပါးသောတရားတို့
 ၏ ကိုယ်စီကိုယ်ငါ ကိလေသာမှလွတ်သောကိစ္စ တူဠာဏောငါ
 ဝိဂိုယ ယွက်ဆောင်သော အနက်သဘောကလည်း - ဘာဝနာ
 ပြီးဆုံးသောလက္ခဏာတပါး။ - ဝိပဿနာစိတ္တုပ္ပါဒ်ဖြစ်ပါသော၊
 သမာဓိ-ပညာအားဖြင့်-၂-ပါး။ ကုန္ဒေအားဖြင့်-၅-ပါး။ ထို-၇-ပါး
 သောတရားတို့၏ ဥပါဒ်ခဏကို - ဋီခဏက။ ဋီခဏကို ဘင်ခဏ
 က။ အလေ့အလာ တွင်သောအလိုအားဖြင့်၊ မှီဝဲသောအနက်သ
 ဘောကလည်း - ဘာဝနာပြီးဆုံးသောလက္ခဏာတပါး။ -

တတ္ထ ဇာတနံ ဓမ္မာနံ အနတိဝတ္တနံ ဌေန သမ္ပဟံ သနာ။ ကုန္ဒိ
 ယာနံ ဇိကဂုသဌေန သမ္ပဟံ သနာ။ တဒုပဂဝိဂိုယဝါဟနဌေန
 သမ္ပဟံ သနာ။ အာသေဝနဌေန သမ္ပဟံ သနာ။
 တတ္ထ၊ ထိုဝိပဿနာစိတ္တုပ္ပါဒ်ဖြင့်၊ ဇာတနံ၊ ဖြစ်ကြကုန်သော
 ဓမ္မာနံ၊ သမာဓိပညာတရား-၂-ပါးတို့၏၊ အနတိဝတ္တနံ ဌေန၊ တပါး
 သည့်တပါးကို၊ မလ္လနုဏ္ဍိယောအနက်သဘောကြောင့်လည်း။ သမ္ပ
 ဟံ သနာ၊ ဘာဝနာပြီးဆုံးသောလက္ခဏာတပါး။ ကုန္ဒိယာနံ၊
 ကုန္ဒေ ၅-ပါးတို့၏၊ ဇိကဂုသဌေန၊ ကိလေသာမှလွတ်သောကိစ္စ
 တူဠာဏသော အနက်သဘောကြောင့်လည်း။ သမ္ပဟံ သနာ၊ ဘာ
 ဝနာပြီးဆုံးသောလက္ခဏာတပါး။ တဒုပဂဝိဂိုယဝါဟနဌေန၊
 ထို-၇-ပါးသောတရားတို့၏ ကိုယ်စီကိုယ်ငါ ကိလေသာမှ
 လွတ်သောကိစ္စ တူဠာဏောငါ ဝိဂိုယ ယွက်ဆောင်သော အ
 နက်သဘောကြောင့်လည်း။ သမ္ပဟံ သနာ၊ ဘာဝနာပြီးဆုံး
 သောလက္ခဏာတပါး။ အာသေဝနဌေန၊ မှီဝဲသောအနက်သ
 ဘောကြောင့်လည်း။ သမ္ပဟံ သနာ၊ ဘာဝနာပြီးဆုံးသောလက္ခ
 ဏာတပါး။
 သင်္ခါရပေက္ခာဉာဏဿ သမ္ပဟံ သနာ ပဂိုယောသာနံ၊
 ပဂိုယောသာနံ သာ ကုမာနိစတ္တာဂီလက္ခဏာနံ။
 သင်္ခါရပေက္ခာဉာဏဿ၊ သင်္ခါရပေက္ခာဉာဏ်၏ သမ္ပဟံ

သနာ၊ ဘာဝနာ ဖြစ်ပြီး ဆုံးဖြတ် သည်ကား ပရိယောသာနံ အဆုံး
တည်း ပရိယောသာနံ သာသနာ ဆုံး ဖြစ် လက္ခဏာနိ၊ လက္ခဏာတို့
သည်ကား ကုမာနိ ဝတ္ထုတို့၊ ဣလေး ပါး တို့ တည်း။

ဇံတန ဝုဗ္ဗတိ သင်္ခါရ ပေက္ခာ ဉာဏံ ပရိယောသာနကလျာ
ဏန္တေ ဝပေတတိ စတုလက္ခဏ သမ္ပန္နန္တိ။

တေန ထို့ကြောင့် သင်္ခါရ ပေက္ခာ ဉာဏံ သင်္ခါရ ပေက္ခာ ဉာဏံ
သည် ပရိယောသာနကလျာဏန္တေ ဝ အဆုံး ဖြစ်ကောင်း ဖြစ် သည်
လည်း ပေတာဝတိ ဖြစ် ဖြစ် စတုလက္ခဏ သမ္ပန္နန္တိ လေး ပါး သော လက္ခ
ဏာ နှင့် ဖြည့်စုံ သည်လည်း ပေတာဝတိ ဖြစ် ဖြစ် ကုတိ၊ ဣသို့ ဝုဗ္ဗ
တိ ဆိုအပ် ဖြစ်။

(ဘာဝနာ ဖြစ်စဉ် - ဘာဝနာ ညစ်ကြေး ပုံကား)

ထို့ ၄-ပါး သော ဘာဝနာ တို့ ထွင် တပါး တပါး သော ဘာဝနာ
သည်ကား သံကိလေသ ဘာဝနာ - ဝေါဒါန ဘာဝနာ အား ဖြင့် ၂-ပါး
ထို့ ၂-ပါး တို့ ထွင် ဝိပဿနာ စိတ္တုပ္ပါဒ် ဖြစ် ပါသော သမာဓိ ပညာ
၂-ပါး တို့ ဖြစ် ကိလေသာ မှ လွတ်သော ကိစ္စ၊ တူ ဖြစ် သည် ဖြစ် အဖြစ်
ကို မပြု ဖြစ် သည်ကား - သံကိလေသ ဘာဝနာ မည် ဖြစ် သမာဓိ
ပညာ ၂-ပါး တို့ ဖြစ် ကိလေသာ မှ လွတ်သော ကိစ္စ၊ တူ ဖြစ် သည်
ဖြစ် အဖြစ် ကို ပြု ဖြစ် သည်ကား - ဝေါဒါန ဘာဝနာ မည် ဖြစ် ဝိပဿ
နာ စိတ္တုပ္ပါဒ် ဖြစ် ပါသော ကုန္တေ ၅-ပါး တို့ ဖြစ် ကိလေသာ မှ လွတ်
သော ကိစ္စ၊ တူ ဖြစ် သည် ဖြစ် အဖြစ် ကို မပြု ဖြစ် သည်ကား - သံ
ကိလေသ ဘာဝနာ မည် ဖြစ် ကုန္တေ ၅-ပါး တို့ ဖြစ် ကိလေသာ မှ
လွတ်သော ကိစ္စ၊ တူ ဖြစ် သည် ဖြစ် အဖြစ် ကို ပြု ဖြစ် သည်ကား -
ဝေါဒါန ဘာဝနာ မည် ဖြစ် ဝိပဿနာ စိတ္တုပ္ပါဒ် ဖြစ် ပါသော ဝီရိယ
၇-ပါး တို့ ဖြစ် ကိလေသာ မှ လွတ်သော ကိစ္စ၊ တူ ဖြစ် သည် ဖြစ် အဖြစ်
ကို မပြု ဖြစ် သည်ကား - သံကိလေသ ဘာဝနာ မည် ဖြစ် ဝီရိယ
၇-ပါး တို့ ဖြစ် ကိလေသာ မှ လွတ်သော ကိစ္စ၊ တူ ဖြစ် သည် ဖြစ် အ
ဖြစ် ကို ပြု ဖြစ် သည်ကား - ဝေါဒါန ဘာဝနာ မည် ဖြစ် ဝိပဿနာ
စိတ္တုပ္ပါဒ် ဖြစ် ပါသော အာသေဝနာ ၇-ပါး တို့ ဖြစ် ကိလေသာ မှ လွတ်
သော ကိစ္စ၊ တူ ဖြစ် သည် ဖြစ် အဖြစ် ကို မပြု ဖြစ် သည်ကား - သံကိ
လေသ ဘာဝနာ မည် ဖြစ် အာသေဝနာ ၇-ပါး တို့ ဖြစ် ကိလေသာ
မှ လွတ်သော ကိစ္စ၊ တူ ဖြစ် သည် ဖြစ် အဖြစ် ကို ပြု ဖြစ် သည်ကား -
ဝေါဒါန ဘာဝနာ မည် ဖြစ်။

သံကိလေသ ဝေါဒါနေ သူတိ သမာဓိ ပညာနံ သမဂ္ဂသတယ
အင်္ဂုဏံ ဘာဝနာ ယ သံကိလေသော၊ ကရုဏံ ဝေါဒါနံ တထာ
သေသေ သူပိ။

သံကိလေသ ဝေါဒါနေ သူတိ သံကိလေသ ဝေါဒါနေ သူပူ သည်

လည်းကွ။ ကိလေသာကိုပယ်သောကိစ္စ၊ ဝိပဿနာပညိန္ဒြေ၊ ဘာဝနာချိန၊
 ကျခြင်းသည်ကား၊ ဝေါဒါနဘာဝနာမည်၏။ ဖြူစင်ခြင်းကြောင့်၊ ဘာ
 ဝနာပြီးဆုံးခြင်းသို့ ရောက်၏ဟု— ဤကြည့်၏။ ညစ်ညူးခြင်း
 ကြောင့်၊ ပြီးဆုံးခြင်းသို့ မရောက်သော၊ သံကိလေသဘာဝနာကို
 ပယ်ထား၏။ ဖြူစင်ခြင်းကြောင့်၊ ပြီးဆုံးခြင်းသို့ ရောက်သော၊
 ဝေါဒါနဘာဝနာကိုသာပြီးစေတတ်သော၊ ဝိပဿနာစိတ္တုပ္ပါဒ်ဖြင့်
 သော၊ သမာဓိပညာအားဖြင့်-၂-ပါး၊ ကုန္ဒြေအားဖြင့်-၅-ပါး၊ ထို-၇-
 ပါးသောတရားတို့၏၊ တပါးသည်တပါးကို မလွန်ခြင်းအစရှိ
 သော၊ အကြင်အခြင်းအရာအားဖြင့်၊ လေးပါးသောအခြင်းအရာ၊
 အကြင်ဘာဝနာတို့သည် ဖြစ်ကြကုန်၏။ ညစ်ညူးခြင်းကြောင့်၊
 ပြီးဆုံးခြင်းသို့ မရောက်သော၊ သံကိလေသဘာဝနာကို ပယ်ထား၏။
 ဖြူစင်ခြင်းကြောင့်၊ ပြီးဆုံးခြင်းသို့ ရောက်သော၊ ဝေါဒါနဘာဝနာကို
 သာပြီးစေတတ်သော၊ ဝိပဿနာစိတ္တုပ္ပါဒ်ဖြင့်ပါသော၊ သမာဓိ-ပညာ
 အားဖြင့်-၂-ပါး၊ ကုန္ဒြေအားဖြင့်-၅-ပါး၊ ထို-၇-ပါးသောတရားတို့
 ၏၊ တပါးသည်တပါးကို မလွန်သော၊ ထိုအခြင်းအရာအားဖြင့်၊ ဘာ
 ဝနာ၏ပြီးဆုံးခြင်းသို့ ရောက်သည် ၏အဖြစ်ကြောင့်၊ ဘာဝနာပြီး
 ဆုံးခြင်းသို့ ရောက်၏ဟု သည်လည်း၊ ထိုပါဠိဟာဂိယညာဏ်ဖြင့်
 သာလျှင်၊ ဝိပဿနာမဂ္ဂ၊ မဂ္ဂ၊ မဂ္ဂ၊ ဂြေ၊ အဘို့ ကာလက၊ သုတ်
 သင်၏ပြီးဆုံးသည် ၏အဖြစ်ကြောင့်၊ ဤဘာဝနာပြီးဆုံးသော
 အရာ၌၊ သုတ်သင်၏ပြီးဆုံးခြင်းသည်ကား၊ ဘာဝနာ၏ပြီးဆုံး
 ခြင်းပင်တည်း။ ဤသို့ပင် မဆိုသော်လည်း ဆိုသလို၊ ထိုလေးပါး
 သောအခြင်းအရာ၊ ဘာဝနာတို့သည် အကြင်ကြောင့်၊ ပြီးဆုံးကြ
 ကုန်၏။ ထို့ကြောင့်၊ ၇-ပါးသောတရားတို့ ၏၊ တပါးသည်တပါး
 ကို မလွန်ခြင်းအစရှိသော၊ ဘာဝနာပြီးဆုံးသော အလို့အားဖြင့်၊
 ကိလေသာအသစ်အကြေး မတင်၊ စင်ကြယ်ခြင်းကို ပြုတတ်
 သော၊ ဉာဏ်၏ကိစ္စ ပြီးဆုံးသော အလို့အားဖြင့်၊ ဘာဝနာ၏
 ပြီးဆုံးခြင်းကို သိအပ်၏ဟု ဆို။ ။

ဝေမေတေသု သံကိလေသ ဝေါဒါနေသု တံတံအာဒိနံဝေါ
 သံအာနိသံသံဂုဏံ ပုရေတဂုံ ပါဠိဟာဂိယညာဏေန ဒိသ္မာ၊ ယ
 ထာအညာမညာနတိဝတ္တနိယောဟောန္တိ၊ တထာဘာဝနာယ
 ယမ္မဟံသိတတ္တာ၊ တေနောညာဏေန ဝိသောဓိတတ္တာ ဝိသော
 ဓနောတ္တိ သမ္မဟံသန္တံ တေအာကာရာယသ္မာနိပ္ပန္နာ။ တသ္မာ
 ဓမ္မာနံအနတိဝတ္တနာဒိဘာဝသံ ဓနေနပဂိယောဒါပကသ
 ဉာဏံသမ္မာနိပ္ပတ္တိဝသေန သမ္မဟံသနာဝေဒိတဗ္ဗာ။ ။

ဝေ၊ ဤသို့။ ဝေမေတေသု သံကိလေသ ဝေါဒါနေသု၊ ထိုသံကိလေ
 သဘာဝနာ-ဝေါဒါနဘာဝနာ-၂-ပါးတို့၌ ။ တံတံအာဒိနံဝေါသံ

ထိုထိုအဖြစ်ကို၊ တံတံအာနိသံသံဂုဏ်၊ ထိုထိုအကျိုးဂုဏ်အင်အာ
 နိသင်ကို၊ ပုရေတပုံ၊ ငှေးဦးရွာ၊ ပါဠိဟာဂီယ ဉာဏောန၊ ပါဠိဟာ
 ဂီယဉာဏ်ဖြင့်၊ ဒိသ္မာ၊ ဤကြည့်ရှုယထာ၊ အကြင်အခြင်းဖြင့်၊
 အညာမညာနဝိဝတ္တနာဒေသော၊ အချင်းချင်းတပါးသည်တပါးကို
 မလွန်ခြင်းအစရှိကုန်သော၊ ယေအာကာဂု၊ အကြင် လေး ပါး
 သောအခြင်းအဂု၊ ဘာဝနာတို့သည်၊ ယောန္တိ၊ ဖြစ်ကုန်၏၊ တ
 ထာ၊ ထိုအခြင်းဖြင့်၊ ဘာဝနာယ၊ ဘာဝနာ၏ သမ္ပဟံသိတတ္ထာ၊
 ပြီးဆုံးသည်အဖြစ်ကြောင့်၊ တေနေဝဉာဏောန၊ ထိုပါဠိဟာဂီ
 ယဉာဏ်ဖြင့်သာလျှင်၊ ဝိသောဓိတတ္ထာ၊ သုတ်သင်ကျပြီး ဆုံး
 သည်အဖြစ်ကြောင့်၊ ဇေတ္ထု၊ ဤဘာဝနာပြီး ဆုံးရာ၌၊ ဝိသော
 နံ၊ သုတ်သင်ကျပြီး ဆုံးခြင်းသည်ကား၊ သမ္ပဟံသနံ၊ ဘာဝနာ
 ၏ပြီး ဆုံးခြင်း ပင်တည်း။ ကုတိ၊ ဤသို့၊ အဝတ္တန္တိ၊ မဆိုသော်
 ကည်း။ ဝုတ္တံဝိယ၊ ဆိုသလို၊ တေအာကာဂု၊ ထို ၄ ပါး သောအ
 ခြင်းအဂု၊ ဘာဝနာတို့သည်၊ ယသ္မာ၊ အကြင်ကြောင့်၊ နိပ္ပန္နာ၊
 ပြီးဆုံးကြကုန်၏၊ တသ္မာ၊ ထို့ကြောင့်၊ ဓမ္မာနံ၊ ခုနစ်ပါး သေ
 တကား တို့၏ အနုတိဝတ္တနာဒိဘာဝသာဓနေန၊ တပါးသည်တ
 ပါးကို မလွန်ခြင်းအစရှိသော၊ ဘာဝနာပြီး ဆုံးသောအလိုအား
 ဖြင့်၊ ပရိယောဒါပကဿ၊ ကိလေသာအညစ်အကြေး မတင်၊ စင်
 ကြယ်ခြင်းကိုပြုတတ်သော။ ဉာဏဿ၊ ဉာဏ်၏၊ ကိစ္စနိပ္ပတ္တိ
 ဝသေန၊ ကိလေသာကိုပယ်သော ကိစ္စပြီး ဆုံးသောအလိုအား
 ဖြင့်။ သမ္ပဟံသနာ၊ ဘာဝနာ၏ပြီး ဆုံးခြင်းကို၊ ဝေဒိတဗ္ဗိ၊ သိအပ်၏။
 ဤသည်ကား။ ဝုဋ္ဌာန ဂါမိနိ ဝိပဿနာဉာဏ်အမည်ကိုခံ
 သော၊ သင်္ခါရပေက္ခာဉာဏ် တဘက်ကမ်းရှောက်သော ယောဂီ
 ပုဂ္ဂိုလ်၏၊ သင်္ခါရပေက္ခာဉာဏ်၊ ထင်ပုံ-ဖြင့်ပုံ။ သိပုံ-မှတ်ပုံ။
 ဤပုံ-အညီအညွတ်ဂုဏ်နေပုံ။ ကိလေသာကိုပယ်ပုံ- ကိလေသာ
 ကိုပယ်သော ကိစ္စနှင့်ပြည့်စုံပုံ။ ဘာဝနာကိုဖွားပုံ- ဘာဝနာကိုဖွား
 သော ကိစ္စနှင့်ပြည့်စုံပုံ။ ဘာဝနာဖြူစင်ပုံ- ဘာဝနာညစ်ကြေးပုံ။
 ဘာဝနာပြီး ဆုံးပုံ- ဘာဝနာ မပြီးဆုံးပုံ။ အလုံးစုံကို၊ အသေ
 အချာမှတ်သို့ ရှာစကား ဂုတ်၊ ဤတွင်ရှေ့ အပြီးသဖ်။ " "

ဝုဋ္ဌာနဂါဓိနိဝိပဿနာသည်ကား - ၃ ပါး၊ ၃ ပါးဟူသော
 ကား။ နာနတ္တာ နာနတ္တသိတာလည်း တပါး။ ဇီကတ္တိဇီကတ္တသိတာ
 လည်း တပါး။ အတမ္မယတာလည်း တပါး။ ထို ၃ ပါးတို့တွင်
 ဖြစ်သောခဏ - အဆင်း၌ တူမျှသောစိတ်၌လည်း၊ မချစ်မမုန်း
 ကြားသောခဏ - အသံ၌ တူမျှသောစိတ်၌လည်း၊ မချစ်မမုန်း၊
 နံ့သောခဏ - အနံ့၌ တူမျှသောစိတ်၌လည်း၊ မချစ်မမုန်း၊
 စားသောခဏ - အရသာ၌ တူမျှသောစိတ်၌လည်း၊ မချစ်မမုန်း၊
 ထိသောခဏ - အတွေ့၌ တူမျှသောစိတ်၌လည်း၊ မချစ်မမုန်း။
 ဤသို့၊ ငါးပါးအာရုံ၊ ကာမဂုဏ်တို့၌၊ မချစ်မမုန်းဟု- ဂုဏ်
 သင်္ခါရပေက္ခာ ဝုဋ္ဌာနဂါဓိနိဝိပဿနာသည်ကား၊ မချစ်မမုန်းဟု-
 ဂုဏ်သင်္ခါရပေက္ခာ ဖြစ်လည်း၊ အထူးထူးသောသဘော၊ အထူးထူး
 သောအာရုံနှင့်လည်း စပ်သောသဘောကြောင့်၊ နာနတ္တာ နာနတ္တ
 သိတာ မည်၏။

အတ္ထိတိက္ခဝေယာယံဥပေက္ခာ ဂုဏ်ပေသုသန္ဓေသုဂန္ဓေသုဂုဏေ
 သုဖေါဋ္ဌဗ္ဗေသု။ အယံတိက္ခဝေဥပေက္ခာ နာနတ္တာ နာနတ္တသိတာ။
 တိက္ခဝေ၊ ဂုဏ်တို့။ ယာအယံဥပေက္ခာ၊ အကြင်ဥပေက္ခာ
 သည်။ ဂုဏ်ပေသု၊ အဆင်းတို့၌။ အတ္ထိ၊ ဂုဏ်။ သန္ဓေသု၊ အသံတို့၌။
 အတ္ထိ၊ ဂုဏ်။ ဂန္ဓေသု၊ အနံ့တို့၌။ အတ္ထိ၊ ဂုဏ်။ ဂုဏေသု၊ အရသာတို့
 ၌။ အတ္ထိ၊ ဂုဏ်။ ဖေါဋ္ဌဗ္ဗေသု၊ အတွေ့တို့၌။ အတ္ထိ၊ ဂုဏ်။ တိက္ခဝေ၊
 ဂုဏ်တို့။ အယံဥပေက္ခာ၊ ဤဥပေက္ခာသည်ကား။ နာနတ္တာ နာ
 နတ္တသိတာ။ နာနတ္တာ နာနတ္တသိတာ မည်၏။

အာကာသာနညာယတနဝေဒနုပေက္ခာ၌တူမျှသောစိတ်၌လုံး
 မချစ်မမုန်း။ ဝိညာဏညာယတနဝေဒနုပေက္ခာ၌တူမျှသောစိတ်
 ၌လုံး၊ မချစ်မမုန်း။ အာကိဉ္ဇညာယတနဝေဒနုပေက္ခာ၌တူမျှ
 သောစိတ်၌လုံး၊ မချစ်မမုန်း။ နေဝသညာနာသညာယတနဝေ
 ဒနုပေက္ခာ၌တူမျှသောစိတ်၌လုံး၊ မချစ်မမုန်း။ ဤသို့၊ လေးပါး
 သောဝေဒနုပေက္ခာတို့၌၊ မချစ်မမုန်းဟု- ဂုဏ်သော၊ အနုလောမ
 ဝုဋ္ဌာနဂါဓိနိဝိပဿနာသည်ကား။ အာရုံ၏အရသာကို ခံစားသော
 ဝေဒနုပေက္ခာ ဖြစ်လည်း၊ မချစ်မမုန်းသောလက္ခဏာ။ ဝေဒနုပေက္ခာ
 ကိုအာရုံဖြူဖြူဖြစ်သော၊ တမ္မယတာ တက္ခာ ဖြစ်လည်း၊ မချစ်
 မမုန်းသောလက္ခဏာ၊ တူသောသဘော၊ တူသောအာရုံနှင့်လည်း
 စပ်သောသဘောကြောင့်၊ ဇီကတ္တိဇီကတ္တသိတာ မည်၏။

အတ္ထိတိက္ခဝေယာယံဥပေက္ခာ အာကာသာနညာယတန
 နိဿိတာ ဝိညာဏညာယတနနိဿိတာ အာကိဉ္ဇညာယတန
 နိဿိတာ နေဝသညာနာသညာယတနနိဿိတာ၊ အယံတိက္ခဝေ

ဥပေက္ခာ ဇေတုတ္တာ ဇေတုတ္တ သိတာ။
 သိက္ခဝေ၊ ဂဟန်းတို့။ ယာ အယံ ဥပေက္ခာ၊ အကြင် ဥပေက္ခာ
 သည်။ အာကာသာနုတ္တာယန နိဿိတာ၊ အာကာသာနုတ္တာယတန
 ဖြူရာသည်။ အတ္ထိ၊ ဤ ဇေ။ ဝိညာဏန္တာယတန နိဿိတာ၊ ဝိညာဏန္တာ
 ယတန ဖြူရာသည်။ အတ္ထိ၊ ဤ ဇေ။ အာကိပ္ပညာယတန နိဿိတာ၊
 အာကိပ္ပညာယတန ဖြူရာသည်။ အတ္ထိ၊ ဤ ဇေ။ နေဝသညာနာသ
 ညာယတန နိဿိတာ၊ နေဝသညာနာသညာယတန ဖြူရာသည်။
 အတ္ထိ၊ ဤ ဇေ။ သိက္ခဝေ၊ ဂဟန်းတို့။ အယံ ဥပေက္ခာ၊ ဤ ဥပေက္ခာ
 သည်ကား။ ဇေတုတ္တာ ဇေတုတ္တ သိတာ၊ ဇေတုတ္တာ ဇေတုတ္တ သိတာ
 ချေအံ့။

အကြင်လောကီသင်္ခါရကို အာရုံပြု၍ အနုလုံအဆုံး ဤသော၊
 ဝုဋ္ဌာန ဂါမိနိဝိပဿနာသည် ဖြစ်၏။ ထိုလောကီသင်္ခါရကို လည်း
 ဖြိုသော၊ ထိုလောကီသင်္ခါရနှင့် လည်း ခပ်သော၊ တဏှာသည်
 ကား၊ ထိုလောကီသင်္ခါရတို့နှင့် ကင်း၍ မဖြစ်ခြင်းကြောင့်၊ တမ္မ
 ယတာ တဏှာ ချေအံ့။

ယေလောကီယေသင်္ခါရေ အာရုံပြု၍ အနုလုံအဆုံး ဤသော
 သာနာ ဝုဋ္ဌာန ဂါမိနိဝိပဿနာ ပဝတ္တတိ။ တံ နိဿိတာ တပ္ပဋိဗဒ္ဓိ
 တဏှာ တေဟိ ဝိနာ အဝတ္တနတော တမ္မယာနာမ။ တမ္မယာဝ
 တမ္မယတာ။ တမ္မယာဝါ တဏှာသမ္ပယုတ္တ ခန္ဓာ။ တေသံ ဘာဝေါ
 တမ္မယတာ။ သာဇေတဏှာ။

ယေလောကီယေသင်္ခါရေ အကြင်လောကီသင်္ခါရတို့ကို
 အာရုံပြု၍ အနုလုံအဆုံး ဤသော သာနာ၊ အနုလုံအဆုံး ဤ
 သော။ ဝုဋ္ဌာန ဂါမိနိဝိပဿနာ၊ ဝုဋ္ဌာန ဂါမိနိဝိပဿနာသည် ပဝတ္တ
 တိ၊ ဖြစ်၏။ တံ နိဿိတာ၊ ထိုလောကီသင်္ခါရကို လည်း ဖြိုသော၊ တပ္ပ
 ဋိဗဒ္ဓိ၊ ထိုလောကီသင်္ခါရနှင့် လည်း ခပ်သော။ တဏှာ၊ တဏှာသည်
 ကား။ တေဟိ၊ ထိုလောကီသင်္ခါရတို့နှင့် ဝိနာ၊ ကင်း၍ အဝတ္တန
 တော၊ မဖြစ်ခြင်းကြောင့်။ တမ္မယာနာမ၊ တမ္မယာ ချေအံ့။ တမ္မ
 ယာဝ၊ တမ္မယာ သည်သာ လျှင်။ တမ္မယတာ၊ တမ္မယတာ ချေအံ့။
 ဝါ၊ တနည်း။ တဏှာသမ္ပယုတ္တ ခန္ဓာ၊ တဏှာသမ္ပယုတ် ခန္ဓာတို့
 သည်။ တမ္မယာ၊ တမ္မယာ ချေအံ့။ တေသံ၊ ထိုတဏှာသမ္ပ
 ယုတ္တ ခန္ဓာ၊ တမ္မယာတို့ ဇေ။ ဘာဝေါ၊ အဖြစ်တည်း။ တမ္မယတာ၊
 ထိုတမ္မယတာ ချေအံ့သော တဏှာကိုသာ လျှင် ဂုဏ်။
 တမ္မယတာ တဏှာ မရှိသည် ဇေ၊ အဖြစ်ကြောင့်၊ အတမ္မယ
 တာ ချေအံ့သော၊ ဂေါတြာ ဝုဋ္ဌာန ဂါမိနိဝိပဿနာကို ဖြို၍ တမ္မ
 ယတာ တဏှာ မရှိသည် ဇေ၊ အဖြစ်ကြောင့်၊ အတမ္မယတာ ချေအံ့သော၊

ဂေါတြာဘူဝုဋ္ဌာနဂါမိနိဝိပဿနာသညိဂျောကံဗျလေးပါးသော အာဂဗ္ဗ
 ချာန်ဝေဒနပေက္ခာတို့၌ မချစ်မမုန်းဟူသော အနုလောမဉ္ဇန
 ဇိလည်းမချစ်မမုန်းသောလက္ခဏာ။ အာဂုံဇိအာဂုဿာကိုခံပါး
 သောဝေဒနပေက္ခာ ဇိလည်းမချစ်မမုန်းသောလက္ခဏာ။ ဝေဒန
 ပေက္ခာကိုအာဂုံပြု၍ဖြစ်သော တမ္ဗယတာတက္ခာ ဇိလည်း
 မချစ်မမုန်းသောလက္ခဏာ။ အကြင်ဥပေက္ခာသည်ကား၊ ဝေဒ
 သောသဘော၊ တူသော အာဂုံနှင့်လည်းစပ်သော သဘောကြောင့်
 ဇိကတ္တာဇိကတ္တသိတာ မည်၏။ ထိုဇိကတ္တာဇိကတ္တသိတာမည်
 သော တမ္ဗယတာတက္ခာကိုလည်း ပယ်စွန့်သော၊ ထိုဇိကတ္တာ
 ဇိကတ္တသိတာ မည်သော တက္ခာကိုလည်း လွန်သော၊ ဂေါတြ
 ဘူဝုဋ္ဌာနဂါမိနိဝိပဿနာ သည်ကား၊ အတမ္ဗယတာမည်၏။
 အတမ္ဗယတံတိက္ခဝေဒနသာယ၊ အတမ္ဗယတံ အာဂဗ္ဗ
 ယာယံဥပေက္ခာ ဇိကတ္တာဇိကတ္တသိတာ။ တံပဇိဟထတံ
 သမတိက္ကမထ။ စောနုဝုတ္တံ အဋ္ဌကထာယံ - တမ္ဗယတာ
 နာမတက္ခာ။ တဿာပဂုံယာဒိယနတော ဝုဋ္ဌာနဂါမိနိဝိပဿနာ
 အတမ္ဗယတာတိ။

တိက္ခဝေဒနာတို့၊ အတမ္ဗယတံ၊ အတမ္ဗယတာမည်
 သော ဂေါတြာဘူဝုဋ္ဌာနဂါမိနိဝိပဿနာကို။ နိဿာယမ္ဗိဏ္ဍိ၊ အ
 တမ္ဗယတံ၊ အတမ္ဗယတာမည်သော ဂေါတြာဘူဝုဋ္ဌာနဂါမိနိဝိ
 ပဿနာသို့။ အာဂဗ္ဗ၊ ဂျောကံဗျ။ ယာယံ ဥပေက္ခာ၊ အကြင်ဥ
 ပေက္ခာသည်၊ ဇိကတ္တာဇိကတ္တသိတာ၊ ဇိကတ္တာဇိကတ္တသိတာ
 မည်၏။ တံ၊ ထိုဇိကတ္တာဇိကတ္တသိတာ မည်သော တမ္ဗယတာ
 တက္ခာကို။ ပဇိဟထ၊ ပယ်စွန့်ကြကုန်လော့။ တံ၊ ထိုဇိကတ္တာ
 ဇိကတ္တသိတာ မည်သော တမ္ဗယတာ တက္ခာကို။ သမတိက္ကမ
 ထ၊ လွန်ကြကုန်လော့။ စောနု၊ ထို့ကြောင့်၊ အဋ္ဌကထာယံ၊ အဋ္ဌ
 ကထာ၌၊ တမ္ဗယတာနာမ။ ပ။ အတမ္ဗယတာတိ၊ အတမ္ဗယတံ
 ဟူ၍။ ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။ တက္ခာ၊ တက္ခာသည်ကား။ တမ္ဗယ
 တာနာမ၊ တမ္ဗယတာ မည်၏။ တဿာ၊ ထိုတက္ခာကို။ ပဂုံယာဒိ
 ယနတော၊ ကုန်စေတတ်သောကြောင့်။ ဝုဋ္ဌာနဂါမိနိဝိပဿနာ၊
 ဂေါတြာဘူဝုဋ္ဌာနဂါမိနိဝိပဿနာသည်ကား။ အတမ္ဗယတာနာမ၊
 အတမ္ဗယတာ မည်၏။

အာဘယံသို့ပယ်စွန့်သနည်း။ အာဘယံသို့ လွန်သနည်း။
 ဂေါတြာဘူဝုဋ္ဌာနဂါမိနိဝိပဿနာသိက္ခာဂါဟဿပဟာနံ။ (အဋ္ဌကထာ)
 သင်္ခါရနိမိတ္တဂါဟဿပဟာနံ။ သဿာကိလေသဿာ အပ္ပမာဒ
 နတ္တာဝိပဿနာသင်္ခါရနိမိတ္တနုပုဗ္ဗတိ။ သောကိလေသောဒိဋ္ဌဇ္ဇေ
 သင်္ခါရနိမိတ္တဂါဟဿ အတိက္ကမနုပုဗ္ဗတိ။ (မုလဂူဏိ)

စရိမာနုလောမညာကဝဇ္ဇိတက္ခာတိကော ကိလေသောတိ
ဝုတ္တော၊ ပဋိပဒါဉာကဒဿနဉာကဒဿနာနိဝိယ၊ ဂေါတြာဘူဉာက
ကိလေသာနံ၊ အပ္ပဝတ္တိကရုဏာဘာဝေနဝတ္တတိ၊ ကိလေသဝိသ
ယာတိ၊ လဗာနဘာဝေန ပန ပဝတ္တတိတိ၊ ကတ္တာ ဝုတ္တံ၊ သင်္ခါရ၊ ဝ
ပဟာနန္တိ (အနုဇ္ဈိကာ)။

ဂေါတြာဘူနာ၊ ဂေါတြာဘူဖြင့်၊ ယောဂိနော၊ ယောဂိဇိ၊ သင်္ခါရ
နိမိတ္တဂ္ဂါဟဿ၊ သင်္ခါရနိမိတ်ကို အာဂုံဖြုသည် ဇိအဖြစ်ဖြင့်
ယူခြင်းကို။ ပဟာနံ၊ ပယ်ခြင်း။ (အဋ္ဌကထာနက်)။

ယာဒိသဿ၊ အကြင်သို့ သဘောရှိသော၊ ကိလေသဿ၊ ကိ
လေသာကို။ အပ္ပဟိနတ္တာ၊ မပယ်အပ်သည် ဇိအဖြစ်ကြောင့်၊ ဝိ
ပဿနာ၊ ဝိပဿနာသည်၊ သင်္ခါရနိမိတ္တံ၊ သင်္ခါရနိမိတ်ကို။ နမုဇ္ဇ
တိ၊ မလ္လတံ။ သောတာဒိသော၊ ထိုသို့ သဘောရှိသော၊ ကိလေသော၊

ကိလေသာကို။ ဂေါတြာဘူနာ၊ ဂေါတြာဘူသည်။ ပဟိတဗ္ဗေါ၊ ပယ်
အပ်သော။ သင်္ခါရနိမိတ္တဂ္ဂါဟောတိ၊ သင်္ခါရနိမိတ်ကို။ အာဂုံဖြု
သည် ဇိအဖြစ်ဖြင့်ယူသော၊ တမ္မယတာတက္ခာဂါဟဟူဏ္ဍိ။

ဒဋ္ဌဗ္ဗေါ၊ မှတ်အပ်ဇိ။ ဝါ၊ တနည်း။ ဂေါတြာဘူနာ၊ ဂေါတြာဘူဖြင့်၊
ယောဂိနော၊ ယောဂိဇိ။ သင်္ခါရနိမိတ္တဂ္ဂါဟဿ၊ သင်္ခါရနိမိတ်
ကို။ အာဂုံဖြုသည် ဇိအဖြစ်ဖြင့်ယူခြင်းကို။ အတိတ္တမနံ၊ လွန်
ခြင်းသည်ကား။ ပဟာနံ၊ ပယ်ခြင်း တည်း။ (မုလဇ္ဈိကာနက်)။

စရိမာနုလောမညာကဝဇ္ဇိတက္ခာတိကော၊ အနုလောမညာက
ဇိအဆုံး ဌဖြစ်သော ဂေါတြာဘူဉာကသည် ပယ်အပ်သော၊ ကာ

မတက္ခာ-ဘဝတက္ခာ-ဝိဘဝတက္ခာ၊ ဣသို့ တမ္မယတာတက္ခာ
သုံးခုတို့ ဇိအပေါင်းကို။ ကိလေသောတိ၊ ကိလေသာဟူဏ္ဍိ။ ဝုတ္တော၊
ဆိုအပ်ဇိ။ ပဋိပဒါဉာကဒဿနဉာကဒဿနာနိဝိယ၊ ပဋိပဒါဉာက

ဒဿနဝိသုဒ္ဓိဉာက၊ ဉာကဒဿနဝိသုဒ္ဓိဉာကတို့ကိုသို့။ ဂေါတြာဘူ
ဉာကံ၊ ဂေါတြာဘူဉာကသည်။ ကိလေသာနံ၊ ကိလေသာတို့ဇိ။

အပ္ပဝတ္တိကရုဏာဘာဝေန၊ မဖြစ်သည်ကိုဖြုသည် ဇိအဖြစ်ဖြင့်၊
ကိဉ္ဇာဝိဝတ္တတိ၊ အကယ်ဏ္ဍိကားဖြစ်သင့်ဇိဖြင့်၊ ပနတထာပိ၊ ထိုသို့
ပင်ဖြစ်သင့်သော်လည်း။ ကိလေသဝိသယာတိလဗာနဘာဝေန၊

တမ္မယတာတက္ခာကိလေသာဇိအာဂုံကို၊ ခုနသည် ဇိအဖြစ်
ဖြင့်။ ပဝတ္တတိ၊ ဖြစ်ဇိ။ ကုတိကတ္တာ၊ ဣသို့ နှလုံးဖြုဏ္ဍိ၊ သင်္ခါ
ရ။ ပ။ ပဟာနန္တိ။ သင်္ခါရနိမိတ္တဂ္ဂါဟဿအတိတ္တမနံဝိပဟာနံ

ဟူဏ္ဍိ။ ဝုတ္တံ၊ မနံဆိုအပ်ဇိ။ (အနုဇ္ဈိကာနက်)။
ဣသု၊ ဝုတ္တနဂါမိနဝိပဿနာသည်ကား- သုံးပါး၊ သုံးပါး၊
ဟူသော်ကား။ နာနတ္တာနာနတ္တသိတာလည်း တပါး၊ ဇိကတ္တာ

ဂေတ္တသိတာလည်း တပါး။ အတမ္မယတာလည်း တပါး။ ထို

သုံးပါးတို့ ဇာတ်အစဉ်အတိုင်း ဖြစ်ပုံ ကား။

တဿတံ သင်္ခါရပေက္ခာ ဉာဏံ အာသေဝန္တဿ ဘာဝေန္တဿ
ဗဟုလီကဂျောန္တဿ အဓိမောက္ခသဒ္ဓါ ဗလဝတဂျာနိဗ္ဗတ္တတံ။ ဝိဂ္ဂိ
ယံ သုပဂ္ဂဟိတံ ဟောတိ၊ သတိ သုပဋိတော စိတ္တံ သုသမာဟိတံ
တိက္ခတဂျာ သင်္ခါရပေက္ခာ ဥပ္ပဇ္ဇတိ။ တဿဒါနိ မဂ္ဂေါ ဥပ္ပဇ္ဇိဿတိ
တိ သင်္ခါရပေက္ခာ သင်္ခါရေ အနိစ္စာတိ ဝါ ဒုက္ခာတိ ဝါ အနတ္တာတိ ဝါ
သမ္ဘသိတ္တာ ဘဝဂံ ဩတဂုတိ။ ဘဝဂီနန္တရံ သင်္ခါရပေက္ခာယ ကတ
နဗေနေဝ သင်္ခါရေ အနိစ္စာတိ ဝါ ဒုက္ခာတိ ဝါ အနတ္တာတိ ဝါ အာဂုဗ္ဗဏံ
ကုရမာနံ ဥပ္ပဇ္ဇတိ မနောဒ္ဓါ ဂာဝဇ္ဇိနံ။ တတော ဘဝဂံ အာဝဇ္ဇေတ္တာ
ဥပ္ပဇ္ဇိတဿ ကိရိယ စိတ္တဿာနန္တရံ အဝိစိကံ စိတ္တသန္တတိ အနုပ္ပ
ဗန္ဓိ မာနံ တထေဝ သင်္ခါရေ အာဂုဗ္ဗဏံ ကတ္တာ ဥပ္ပဇ္ဇတိ ပဋမံ ဇရန
စိတ္တံ ယံ ပရိကမ္မန္တိ ဝုစ္စတိ၊ တဒနန္တရံ တထေဝ သင်္ခါရေ အာဂုဗ္ဗ
ဏံ ကတ္တာ ဥပ္ပဇ္ဇတိ ဒုတိယံ ဇဝနစိတ္တံ ယံ ဥပစါရန္တိ ဝုစ္စတိ၊ တ
ဒနန္တရံ တထေဝ သင်္ခါရေ အာဂုဗ္ဗဏံ ကတ္တာ ဥပ္ပဇ္ဇတိ တတိယံ
ဇဝနစိတ္တံ ယံ အနုလောမန္တိ ဝုစ္စတိ။ ပ။ ကုတောပရံ ဂေါတြသု
ဉာဏံ ဟောတိ။

တံ သင်္ခါရပေက္ခာ ဉာဏံ၊ ထို သင်္ခါရပေက္ခာ ဉာဏံကို။ အာသေ
ဝန္တဿ၊ အဖန်တလဲလဲ မှီဝဲသော။ ဘာဝေန္တဿ၊ အဖန်တလဲလဲ
ပွားများသော။ ဗဟုလီကဂျောန္တဿ၊ အဖန်တလဲလဲ ကြိမ်ဖန်
များစွာအလှေ့အလာ ဖြူသော။ တဿယောဂိနော၊ ထိုယောဂီ ပုဂ္ဂိုလ်
အား။ အဓိမောက္ခသဒ္ဓါ၊ ဆုံးဖြတ်သော သဒ္ဓါသည်။ ဗလဝတဂျာ၊ အား
ကြီးစွာ။ နိဗ္ဗတ္တံ ဖြစ်၏။ ဝိဂ္ဂိယံ၊ ဝိဂ္ဂိယသည်။ သုပဂ္ဂဟိတံ၊ ကောင်း
စွာ ထောက်ပံ့သည်။ ဟောတိ၊ ဖြစ်၏။ သတိ၊ သတိသည်။ သုပဋိ
တိ၊ ကောင်းစွာ ထင်သည်။ ဟောတိ၊ ဖြစ်၏။ စိတ္တံ၊ စိတ်သည်။
သုသမာဟိတံ၊ ကောင်းစွာ တည်သည်။ ဟောတိ၊ ဖြစ်၏။ သင်္ခါရ
ပေက္ခာ၊ သင်္ခါရပေက္ခာသည်။ တိက္ခတဂျာ၊ ထက်စွာ။ ဥပ္ပဇ္ဇတိ၊
ဖြစ်၏။ တဿယောဂိနော၊ ထိုယောဂီအား။ ဒါနိ၊ ယခု။ မဂ္ဂေါ၊
မဂ်သည်။ ဥပ္ပဇ္ဇိဿတိ၊ ဖြစ်တော့အံ့။ ကုတိ၊ ကျသို့။ အဝုတ္တံ၊
မဆိုသော်လည်း။ ဝုတ္တံ ပိယ၊ ဆိုသလို။ သင်္ခါရပေက္ခာ၊ သင်္ခါရ
ပေက္ခာသည်။ သင်္ခါရေ၊ သင်္ခါရတို့ကို။ အနိစ္စာ၊ အနိစ္စ။ ကုတိ ဝါ၊
ကျသို့သော်၎င်း။ ဒုက္ခာ၊ ဒုက္ခ။ ကုတိ ဝါ၊ ကျသို့သော်၎င်း။ အနတ္တာ
အနတ္တ။ ကုတိ ဝါ၊ ကျသို့သော်၎င်း။ သမ္ဘသိတ္တာ၊ သုံးသပ်၍။
ဘဝဂံ၊ ဘဝင်သို့။ ဩတဂုတိ၊ သက်၏။ ဘဝဂီနန္တရံ၊ ဘဝင်၏
အခြားမဲ့။ သင်္ခါရပေက္ခာယ၊ သင်္ခါရပေက္ခာသည်။ ကတနုဗေ
နေဝ၊ ပြုအပ်သောနည်းဖြင့်သာလျှင်။ သင်္ခါရေ၊ သင်္ခါရတို့ကို။
အနိစ္စာ၊ အနိစ္စ။ ကုတိ ဝါ၊ ကျသို့သော်၎င်း။ ဒုက္ခာ၊ ဒုက္ခ။ ကုတိ ဝါ။

ဤသို့သော်၎င်း။ အနတ္တ၊ အနတ္တ။ ကုတိဝါ၊ ဤသို့သော်၎င်း။ အာ
 ဂုဇ္ဈကံကုဗ္ဗမာနံ၊ အာဂုံဖြူသော။ မနောဒွါရာဝဇ္ဇနံ၊ မနောဒွါရာ
 ဝဇ္ဇနံသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တတော၊ ထိုမနောဒွါရာဝဇ္ဇနံမှ၊
 သဝင်၊ သဝင်ကို။ အာဝဇ္ဇေတွာ၊ လည်စေ၍။ ဥပ္ပန္နဿ၊ ဖြစ်သော။
 တဿ ကိရိယစိတ္တဿ၊ ထိုကြိယာစိတ်၏။ အနန္တဂုံ၊ အခြားမဲ့၊
 အဓိဓိကံ၊ အကြား အပြတ်မရှိသော။ စိတ္တသန္တတိ၊ စိတ်အစဉ်
 သို့။ အနုပ္ပဗန္ဓမာနံ၊ အစဉ်လိုက်သည်ဖြစ်၍။ တထေဝ၊ ထိုအတူ
 သာလျှင်။ သင်္ခါရေ၊ သင်္ခါရတို့ကို။ အာဂုဇ္ဈကံကတွာ၊ အာဂုံဖြူ၍။
 ပဋ္ဌမံဇေဝနစိတ္တံ၊ ပဋ္ဌမဇေဝစိတ်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ယံ၊ အကြင်
 ပဋ္ဌမဇေဝစိတ်ကို။ ပရိကမ္မန္တိ၊ ပရိကံဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
 တဒနန္တဂုံ၊ ထိုပရိကံ၏အခြားမဲ့။ တထေဝ၊ ထိုအတူသာလျှင်။
 သင်္ခါရေ၊ သင်္ခါရတို့ကို။ အာဂုဇ္ဈကံကတွာ၊ အာဂုံဖြူ၍။ ဒုတိယံ
 ဇေဝနစိတ္တံ။ ဒုတိယဇေဝစိတ်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ယံ၊ အကြင်
 ဒုတိယဇေဝစိတ်ကို။ ဥပစါရန္တိ၊ ဥပစါဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
 တဒနန္တဂုဇ္ဇိ၊ ထိုဥပစါ၏အခြားမဲ့လည်း။ တထေဝ၊ ထိုအတူသာ
 လျှင်။ သင်္ခါရေ၊ သင်္ခါရတို့ကို။ အာဂုဇ္ဈကံကတွာ၊ အာဂုံဖြူ၍။
 တတိယံ ဇေဝနစိတ္တံ၊ တတိယဇေဝစိတ်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
 ယံ၊ အကြင်တတိယဇေဝစိတ်ကို။ ဓနုဇောမန္တိ၊ အနုလုံဟူ၍။
 ဝုစ္စတိ၊ ဆိုအပ်၏။ ကုတောပရံ၊ ဤမှနောက်၌။ ဂေါတြာဘူဉာဏံ၊
 ဂေါတြာဘူဉာဏံသည်။ ဟောတိ၊ ဖြစ်၏။

ဝေမေဝါယံယောဂါဝစရောပိဘဝယောနိဂတိဋ္ဌိတိနိဝါ
 သာနံ ပဂုတိရဘူတေနိဗ္ဗာနေပတိဋ္ဌာတုကာမော ဥဒယဗ္ဗယာနု
 ပဿနာဒိနာဝေဂေန ခါဝိတွာ။ (အဋ္ဌကထာ)

အဋ္ဌပတိဉာဏောပတိအနုက္ကမေန အာဟိတဝိသေသံ အနုလောမ
 ဉာဏံနိဗ္ဗာနာဂုဇ္ဈကဿ ဉာဏဿ ပစ္စယောဘဝိတံ သမတ္တံ ဇာတန္တိ
 အာဟံ ဥဒယဗ္ဗယာနုပဿနာဒိနာဝေဂေန ခါဝိတွာတိ။ (ဋီကာ)
 တထေဝါတိယထာ အတိတာသုဒ္ဓတ္တိသ ဇေဝနဝိထိသုသင်္ခါ
 ရုပေက္ခာ သင်္ခါရေ အနိစ္စာတိဝါ ဒုက္ခာတိဝါ အနတ္တတိဝါ အာဂုဇ္ဈက
 မဏုသိ၊ တထေဝ။ (ဋီကာ)

ဤအဋ္ဌကထာဋီကာတို့၏အလို၊ အဓိပ္ပါယ်ဆိုသော်ကား။
 ဝိပဿနာဉာဏ်တို့၏ အာဂုံအားဖြင့်၊ ခန္ဓာ-၅-ပါး ပြားသော်
 လည်း၊ ကာယာနုပဿနာသတိပဋ္ဌာန်-ဝေဒနာနုပဿနာသတိ
 ပဋ္ဌာန်-စိတ္တာနုပဿနာသတိပဋ္ဌာန်-မဇ္ဈာနုပဿနာသတိပဋ္ဌာန်
 အလိုအားဖြင့်။ ကိုယ်ကို-ကိုယ်ဟူ၍သော၊ ကာယာနုပဿနာ
 ဇေဝိထိအကြိမ်၊ ဝေဒနာကို-ဝေဒနာဟူ၍သော၊ ဝေဒနာနုပဿ
 နာဇေဝိထိအကြိမ်။ စိတ်ကို-စိတ်ဟူ၍သော၊ စိတ္တာနုပဿနာ

လောဝိထိအကြိမ်၊ သဘောကို- သဘောဟူ၍သော၊ ခန္ဓာနုပဿ၊
 နာလောဝိထိအကြိမ်။ ဤလောဝိထိ-၄ ကြိမ်၊ တကြိမ်ကြိမ်ညာဏ်
 -၈၊ ပါး။ တပါးတပါး၌ဖြစ်သင့်ရကား။ ညာဏ်-၈၊ ပါး။ ကြိ၊ လော
 ဝိထိ-၄ ကြိမ်ဖြစ်၊ မြောက်သောသဘော၊ ည-ပါးသော၊ လော
 ဝိထိအကြိမ်တို့တွင်၊ သင်္ခါရပေက္ခာညာဏ်၊ လောဝိထိ-၄ ကြိမ်၊
 တကြိမ်ကြိမ်သည်၊ သင်္ခါရတို့ကို။ အနိစ္စ- ဤသို့သော်၎င်း။ ဒုက္ခ-
 ဤသို့သော်၎င်း။ အနတ္တ- ဤသို့သော်၎င်း။ သုံးသပ်၍၊ ဘဝင်
 သို့သက်၏။ ဘဝင်၏အခြားမဲ့၊ ဥပယဗ္ဗယညာဏ်၊ လောဝိထိ
 -၄ ကြိမ်၊ တကြိမ်ကြိမ်သည်၊ သင်္ခါရတို့ကို။ အနိစ္စ- ဤသို့
 သော်၎င်း။ ဒုက္ခ- ဤသို့သော်၎င်း။ အနတ္တ- ဤသို့သော်၎င်း။
 သုံးသပ်၍၊ ဘဝင်သို့သက်၏။ ဘဝင်၏အခြားမဲ့၊ ဘက်ညာဏ်
 လောဝိထိ-၄ ကြိမ်၊ တကြိမ်ကြိမ်သည်၊ သင်္ခါရတို့ကို။ အနိစ္စ-
 ဤသို့သော်၎င်း။ ဒုက္ခ- ဤသို့သော်၎င်း။ အနတ္တ- ဤသို့သော်
 ၎င်း။ သုံးသပ်၍၊ ဘဝင်သို့သက်၏။ ဘဝင်၏အခြားမဲ့၊ ဘယ
 ညာဏ်လောဝိထိ-၄ ကြိမ်၊ တကြိမ်ကြိမ်သည်၊ သင်္ခါရတို့ကို
 အနိစ္စ- ဤသို့သော်၎င်း။ ဒုက္ခ- ဤသို့သော်၎င်း။ အနတ္တ- ဤသို့
 သော်၎င်း။ သုံးသပ်၍၊ ဘဝင်သို့သက်၏။ ဘဝင်၏အခြားမဲ့၊
 အာဒိနဝညာဏ်လောဝိထိ-၄ ကြိမ်၊ တကြိမ်ကြိမ်သည်၊ သင်္ခါရတို့
 ကို။ အနိစ္စ- ဤသို့သော်၎င်း။ ဒုက္ခ- ဤသို့သော်၎င်း။ အနတ္တ- ဤ
 သို့သော်၎င်း။ သုံးသပ်၍၊ ဘဝင်သို့သက်၏။ ဘဝင်၏အခြားမဲ့၊
 နိဗ္ဗိဒါညာဏ်လောဝိထိ-၄ ကြိမ်၊ တကြိမ်ကြိမ်သည်၊ သင်္ခါရ
 တို့ကို။ အနိစ္စ- ဤသို့သော်၎င်း။ ဒုက္ခ- ဤသို့သော်၎င်း။ အနတ္တ-
 ဤသို့သော်၎င်း။ သုံးသပ်၍၊ ဘဝင်သို့သက်၏။ ဘဝင်၏အ
 ခြားမဲ့၊ မုဗ္ဗိတုကမ္ပတာညာဏ်၊ လောဝိထိ-၄ ကြိမ်၊ တကြိမ်
 ကြိမ်သည်၊ သင်္ခါရတို့ကို။ အနိစ္စ- ဤသို့သော်၎င်း။ ဒုက္ခ- ဤသို့
 သော်၎င်း။ အနတ္တ- ဤသို့သော်၎င်း။ သုံးသပ်၍၊ ဘဝင်သို့သက်
 ၍။ ဘဝင်၏အခြားမဲ့၊ ပဋိသင်္ခါညာဏ်လောဝိထိ-၄ ကြိမ်၊
 တကြိမ်ကြိမ်သည်၊ သင်္ခါရတို့ကို။ အနိစ္စ- ဤသို့သော်၎င်း။
 ဒုက္ခ- ဤသို့သော်၎င်း။ အနတ္တ- ဤသို့သော်၎င်း။ သုံးသပ်၍၊
 ဘဝင်သို့သက်၏။ ဘဝင်၏အခြားမဲ့၊ သင်္ခါရပေက္ခာညာဏ်၊
 လောဝိထိ-၄ ကြိမ်၊ တကြိမ်ကြိမ်ဖြစ်ခြင်းငှာ၊ ထိုသင်္ခါရပေက္ခာ
 ညာဏ်ကို၊ အဖန်တလဲလဲဖြစ်၊ အဖန်တလဲလဲပွား၊ များ၊ အဖန်တ
 လဲလဲ၊ ကြိမ်ဖန်များစွာ၊ အလေ့အလာပြုသော၊ ထိုယောဂ
 ပုဂ္ဂိုလ်အား၊ အနိစ္စသင်္ခါရဟု၊ ဟောတော်မူခြင်းသည်ကား။
 သူရား။ နိစ္စသညာဏ်လောဝိထိကား- ပဟာစာဗ္ဗ။ အနိစ္စသညာဏ်
 ပညာကား- ပဟာယက။ ဤသို့၊ မျက်မြောက်ထင်ထင်၊ ဖြစ်အပ်

သော သဘော သည် ကား - တကား။ ပယ်အပ်သည်ကို ပယ်ခြင်း
ရာ၊ ရအပ်သည်ကို ရခြင်း ရှာ၊ ကောင်းစွာ ကျင့်ခြင်း သည် ကား -
သံဃာ။ ဤသို့၊ ဘုရား - တကား - သံဃာ၊ ရတနာ သုံး ခု၊ သုံးဝတ္ထု
၌၊ သံကြည် မှု ရောက် သော၊ ဆုံးဖြတ်သော သဒ္ဓါ၊ အားကြီးစွာ
ဖြစ် ဖြစ်။ ဝိရိယ လည်း၊ ကောင်းစွာ ထောက်ပံ့ခြင်း၊ သတိ လည်း၊
ကောင်းစွာ ထင် ဖြစ်။ စိတ်လည်း၊ ကောင်းစွာ တည် ဖြစ်။ သင်္ခါရ
ပေက္ခာ လည်း၊ ထက်စွာ ဖြစ် ဖြစ်။ ထိုသော ဝိပုဂ္ဂိုလ်အား၊ ယခု
မင်ဖြစ်တော့ အံ့ဟု၊ မဆိုသော်လည်း ဆိုသလို၊ သင်္ခါရပေက္ခာ သည်
သင်္ခါရတို့ကို။ အနိစ္စ - ဤသို့သော်၎င်း။ ဒုက္ခ - ဤသို့သော်၎င်း။ အနတ္တ -
ဤသို့သော်၎င်း။ သုံးသပ် ဤဘဝင်သို့ သက် ဖြစ်။ ဘဝင် ဖြစ် အခြားမဲ့၊
သင်္ခါရပေက္ခာ သည်၊ ပြုအပ်သော နည်း ဖြင့်သာ လျှင်၊ သင်္ခါရတို့
ကို။ အနိစ္စ - ဤသို့သော်၎င်း။ ဒုက္ခ - ဤသို့သော်၎င်း။ အနတ္တ - ဤ
သို့သော်၎င်း။ အာဂုံ ပြုသော မနောဒွါရာဝဇ္ဇန်း ဖြစ် ဖြစ်။ မနောဒွါရာ
ဝဇ္ဇန်း မှာ ဘဝင်ကို လည်း စေ ဖြစ် ဖြစ်သော၊ ထို မနောဒွါရာဝဇ္ဇန်း ကိရိ
ယာ စိတ် ဖြစ် အခြား မဲ့၊ အကြား အပြတ် မရှိသော စိတ်အစဉ်သို့၊
အစဉ်တစိုက်လိုက် ဖြစ် လွန် ပြီး ကုန်သော၊ ဥပပါး သော လောဝိထိ
အကြိမ်တို့ တွင်၊ သင်္ခါရပေက္ခာ ဉာဏ်၊ လောဝိထိ - ရ - ကြိမ်။ တ
ကြိမ်ကြိမ် သည်၊ သင်္ခါရတို့ကို။ အနိစ္စ - ဤသို့သော်၎င်း။ ဒုက္ခ -
ဤသို့သော်၎င်း။ အနတ္တ - ဤသို့သော်၎င်း။ အာဂုံ ပြုသကဲ့ သို့၊
ထို အတူသာ လျှင်၊ သင်္ခါရတို့ကို။ အနိစ္စ - ဤသို့သော်၎င်း။ ဒုက္ခ -
ဤသို့သော်၎င်း။ အနတ္တ - ဤသို့သော်၎င်း။ အာဂုံ ပြု ဖြစ် ပဋိမ္မေ
စိတ် ဖြစ် ဖြစ်။ အကြင် ပဋိမ္မေ လောစိတ်ကို၊ မင် ဖြစ် အလေ့အလာ၊ မင်
ဖြစ် အပြုအပြင် အစီအရင် ဖြစ် အဖြစ် ကြောင့်၊ ပရိကံ ဟု ဆိုအပ်
ဖြစ်။ ထို ပရိကံ ဖြစ် အခြား မဲ့၊ လွန် ကုန် ပြီး သော၊ ဥပပါး သော၊ လော
ဝိထိ အကြိမ်တို့ တွင်၊ သင်္ခါရပေက္ခာ ဉာဏ်၊ လောဝိထိ - ရ - ကြိမ်။ တ
ကြိမ်ကြိမ် သည်၊ သင်္ခါရတို့ကို။ အနိစ္စ - ဤသို့သော်၎င်း။ ဒုက္ခ - ဤ
သို့သော်၎င်း။ အနတ္တ - ဤသို့သော်၎င်း။ အာဂုံ ပြုသကဲ့ သို့၊ ထို အ
တူသာ လျှင်၊ သင်္ခါရတို့ကို။ အနိစ္စ - ဤသို့သော်၎င်း။ ဒုက္ခ - ဤသို့
သော်၎င်း။ အနတ္တ - ဤသို့သော်၎င်း။ အာဂုံ ပြု ဖြစ် ဒုတိယ လော
စိတ် ဖြစ် ဖြစ်။ အကြင် ဒုတိယ လောစိတ်ကို၊ မင် ဖြစ် အနိး အပါး၊
မင် ဖြစ် ရှေး၊ သွား နှစ် သည် ဖြစ် အဖြစ် ကြောင့်၊ ဥပစါ ဟု ဆိုအပ် ဖြစ်။
ထို ဥပစါ ဖြစ် အခြား မဲ့၊ လွန် ကုန် ပြီး သော၊ ဥပပါး သော လောဝိထိ
အကြိမ်တို့ တွင်၊ သင်္ခါရပေက္ခာ ဉာဏ်၊ လောဝိထိ - ရ - ကြိမ်။ တ
ကြိမ်ကြိမ် သည်၊ သင်္ခါရတို့ကို။ အနိစ္စ - ဤသို့သော်၎င်း။ ဒုက္ခ -
ဤသို့သော်၎င်း။ အနတ္တ - ဤသို့သော်၎င်း။ အာဂုံ ပြုသကဲ့
ထို အတူသာ လျှင်၊ သင်္ခါရတို့ကို။ အနိစ္စ - ဤသို့သော်၎င်း။ ဒုက္ခ -

ဤသို့သော်၎င်း။ အနတ္တ-ဤသို့သော်၎င်း၊ အာဂုံဖြူဖြူတတိယ-
 လောစိတ်ဖြစ်၏။ အကြင် တတိယလောစိတ်ကို အောက်၌ဖြစ်
 ကုန်သော၊ ဂ-ပါးသောဝိပဿနာညာဏ်တို့အားလည်း၊ မလွဲမ
 ချော်သော ကိစ္စ ဂှိသည်၏အဖြစ်ဖြင့်။ အထက်၌ဖြစ်ကုန်
 သော-၃၇-ပါးသော ဝေဓါဝိပက္ခိယတရားတို့အားလည်း၊ မလွဲ
 မချော်သော ကိစ္စ ဂှိသည်၏အဖြစ်ဖြင့်။ လျော်စေတတ်သည်
 ၏အဖြစ်ကြောင့်၊ အနုလုံဟု ဆိုအပ်၏။ ဗဟိဒ္ဓ-အပသင်္ခါရနိမိတ်
 ကို၊ အာဂုံဖြူသည်၏အဖြစ်ဖြင့် ယူသည်ကိုလွန်၍၊ နိဗ္ဗာန်သို့
 ပြေးဝင်သည်၏အဖြစ်၊ ပုထုဇနဝှို့၏အနွယ်ကိုဖြတ်၍၊ အဂ္ဂ
 ယာဝှို့၏အနွယ်သို့၊ သက်ဝင်သည်၏အဖြစ်ကြောင့်၊ အနုလုံ
 ၏နောက်က၊ စတုတ္ထလောစိတ်တဖန်၊ ဂေါတြာဘူညာဏ်ဖြစ်၏။

ဥဒယဗ္ဗယညာဏ်- ဘင်္ဂညာဏ်- ဘယညာဏ်- အာဒိနဝညာဏ်-

နိဗ္ဗိဒါညာဏ်- မုတ္တိတုကမ္ပတာညာဏ်- ပဋိသင်္ခါညာဏ်- သင်္ခါရပေက္ခာ
 ညာဏ်- အနုလောမညာဏ်၊ ဤ-၉-ပါးသော ဝိပဿနာညာဏ်သည်
 ကား၊ ကျင့်သောညာဏ်၏အဖြစ်စင်ကြယ်ခြင်းကြောင့်၊ ပဋိပဒါ
 ညာဏဒဿနဝိသုဒ္ဓိမည်၏။

«သောတာပတ္တိမဂ်- သကဒါဂါမိ
 မဂ်- အနာဂါမိမဂ်- အရဟတ္တမဂ်၊ ဤ-၄-ပါးသော မဂ်တို့၌ဂှိသော၊
 ပဌမမဂ်ညာဏ်- ဒုတိယမဂ်ညာဏ်- တတိယမဂ်ညာဏ်- စတုတ္ထ
 မဂ်ညာဏ်၊ ဤ-၄-ပါးသော မဂ်ညာဏ်သည်ကား၊ သိသောညာဏ်၏
 အဖြစ်စင်ကြယ်ခြင်းကြောင့်၊ ညာဏဒဿနဝိသုဒ္ဓိမည်၏။

«ဂေါတြာ
 တူညာဏ်သည်ကား၊ အနိစ္စဟု- ဒုက္ခဟု- အနတ္တဟု- ဂှသောအလို
 အားဖြင့်၊ သင်္ခါရအာဂုံကိုမယူခြင်းကြောင့်၊ ပဋိပဒါညာဏဒဿန
 ဝိသုဒ္ဓိဟူသော အရေအတွက်သို့လည်း မရောက်၊ နိဗ္ဗာန်ကိုအာဂုံ
 ဖြူသော်လည်း၊ ကိလေသာကိုမကုန်စေခြင်းကြောင့်၊ ညာဏဒဿ
 နဝိသုဒ္ဓိဟူသော အရေအတွက်သို့လည်း မရောက်၊ ထို့ကြောင့်၊

စက္ခုဝိညာဏ်၏ဂှုပါဂုံကို၊ သောတာဝိညာဏ်၏သဒ္ဓါဂုံကို။
 ဃာနဝိညာဏ်၏ဂန္ဓာဂုံကို။ ဇိဝှိဝိညာဏ်၏ရသာဂုံကို။
 ကာယဝိညာဏ်၏ဖေါဋ္ဌဗ္ဗိဂုံကို။ အာဂုံဟုပြုသော။ စက္ခု
 ဝိညာဏ်၏ဒဿနကိစ္စကို။ သောတာဝိညာဏ်၏သဝနကိစ္စ
 ကို။ ဃာနဝိညာဏ်၏ဃာယနကိစ္စကို။ ဇိဝှိဝိညာဏ်၏သိယာ
 ကိစ္စကို။ ကာယဝိညာဏ်၏ဖုသနကိစ္စကို။ ကိစ္စဟုပြုသော။

ကြိယာမနောဓိတ်ကို၊ ပဉ္စဝိညာဏဓိတ်၏ပဉ္စဒါရာဝိနည်း
 ကိစ္စ၊ အရာဋ္ဌာနကျ၏ဟူ၍ ဆိုအပ်သကဲ့သို့။ ထို့အတူ၊ သောတာ
 ပတ္တိမဂ်၏အာဂုံကို။ သကဒါဂါမိမဂ်၏အာဂုံကို။ အနာဂါမိမဂ်
 ၏အာဂုံကို။ အရဟတ္တမဂ်၏အာဂုံကို။ နိဗ္ဗာန်ဟုပြုသော။ သော

တာပတ္တိမဂ်၏သဒ္ဓိကာတဗ္ဗကို။ သကဒါဂါမိမဂ်၏သဒ္ဓိကာတဗ္ဗကို။

ကို အနာဂါမိမင်အသန္တိကာတဗ္ဗကို အရဟတ္တမင်အသန္တိကာ
 တဗ္ဗကို ကိစ္စဟု ဖြေသော၊ ထိုဂေါတြာဘူညာဏ်ကိုလည်းမင်
 အေမနောဒ္ဓါဂာဝဇ္ဇန်းကိစ္စ၊ အဂ္ဂဌာနကျဖျေဟူ ဆိုအပ်၏။ ပဋိ
 ပဒါညာဏဒဿနဝိသုဒ္ဓိ၊ ညာဏဒဿနဝိသုဒ္ဓိ၊ ပါးစုံတို့၏ လက္ခဏာ
 ဖြစ်၍ ဖြင်းကြောင့်၊ ပဋိပဒါညာဏဒဿနဝိသုဒ္ဓိ၊ ညာဏဒဿနဝိသုဒ္ဓိ
 ပါးစုံတို့၏ အကြား၌ တကယ်ပင်တည်း၊ ဝိသုဒ္ဓိဟူ၍လည်း
 မခေါ်ဝေါ်လောက။ ထိုသို့ပင် မခေါ်ဝေါ်လောကသော်လည်း၊
 အပြီးအဆုံး ဖြစ်သော၊ ဂေါတြာဘူ ဝုဌာနဂါမိနိဝိပဿနာ၏
 ဝိပဿနာအဘို့ ဤသည်၏အဖြစ်ဖြင့်၊ ဝိပဿနာအယဉ်၌၊ ကျ
 သည်၏အဖြစ်ကြောင့်၊ ထိုဂေါတြာဘူ ညာဏသည်လည်း၊ ဝိပဿ
 နာဟုသော အရေအတွက်သို့ ရောက်၏။ ဤသို့၊ ဝိပဿနာဟုသော်
 အရေအတွက်သို့ ရောက်သော၊ ထိုဂေါတြာဘူ ညာဏသည်လည်း၊
 ဝိပဿနာအပြီးအဆုံး ဖြစ်သည်ရှိသော်၊ စေတကာလကလည်း
 ဌာနမသက်၊ မင်သို့လည်း မရောက်၊ နောက်အဘယ်သို့ ဖြေရမည်
 နည်းဟု၊ မမေးသော်လည်း မေး၍ ဖြေသလို့၊ ထို-၄-ပါးသော
 မင်ညာဏ်တို့တွင်၊ ပဋိမမင်ညာဏ်ကို၊ ရှေးဦးစွာပြီးစေလိုသော်၊
 ယောဂီပုဂ္ဂိုလ်သည်ကား၊ တပါးသောကိစ္စတစ်ခုခု၊ ဖြေအပ်
 သောမည်သည်မရှိ၊ အကြင်ဖြေအပ်သောကိစ္စကိုသာလျှင်၊
 ဤယောဂီပုဂ္ဂိုလ်သည်ဖြေအပ်သည်ဖြစ်အံ့၊ ထိုဖြေအပ်သော်
 ကိစ္စသည်လည်း၊ အနုလုံအဆုံး ရှိသော ဝိပဿနာကို၊ ဖြစ်စေတ
 တည်းက၊ အပြီးအဆုံး ကျတော့သည်ပင်တည်း။

တံ မဂ္ဂဿ အာဝဇ္ဇန ဌာနိယတ္တာ နေဝ ပဋိပဒါညာဏဒဿန
 ဝိသုဒ္ဓိ၊ န ညာဏဒဿနဝိသုဒ္ဓိ ဘဇိတိ။ အန္တဂ္ဂာ အဗ္ဗေဗ္ဗိဟာဂိက
 မေဝ ဟောတိ။ ဝိပဿနာသောတေ ပတိတတ္တာ ပန ဝိပဿနာ
 တိသင်္ခါကစ္ဆတိ။ သောတာပတ္တိ မဂ္ဂေါ- သကဒါဂါမိမဂ္ဂေါ- အနာ
 ဂါမိမဂ္ဂေါ- အရဟတ္တ မဂ္ဂေါ တိ ကုမေသုပနစတု သုမဂ္ဂေသု
 ညာဏံ ညာဏဒဿနဝိသုဒ္ဓိနာမ။ တတ္ထ ပဋိမမဂ္ဂညာဏံ တီဝ
 သမ္ပါဒေတု ကာမေန အညိကိဉ္စိကာတဗ္ဗ နာမနတ္ထိ၊ ယဉ္စိ
 အနေန ကာတဗ္ဗံ သိယာ၊ တံ အနုလောမာဝသာနံ ဝိပဿနံ၊
 ဥပ္ပါဒေတေနံ တတမေဝ။

တံ၊ ထိုဂေါတြာဘူညာဏ်သည်။ မဂ္ဂဿ၊ မင်၏။ အာဝဇ္ဇနဌာနိ
 ယတ္တာ၊ အာဝဇ္ဇန်းကိစ္စ၊ အဂ္ဂဌာနကျသည်၏အဖြစ်ကြောင့်၊ ပဋိ
 ပဒါညာဏဒဿနဝိသုဒ္ဓိ၊ ပဋိပဒါညာဏဒဿနဝိသုဒ္ဓိသို့။ နေဝ
 ဘဇိတိ၊ မကပ်၊ ညာဏဒဿနဝိသုဒ္ဓိ၊ ညာဏဒဿနဝိသုဒ္ဓိသို့၊
 နံဘဇိတိ၊ မကပ်၊ အန္တဂ္ဂာ၊ အကြား၌။ အဗ္ဗေဗ္ဗိဟာဂိကမေဝ၊ မ
 ခေါ်ဝေါ်လောကသည်သာလျှင်၊ ဟောတိ၊ ဖြစ်၏။ ဝိပဿနာ

သောတေ၊ ဝိပဿနာ အယျာဉ် ဖြစ်ပတ်တတ္တာ ပန၊ ကျသည့် အဖြေ
 ကြောင့်ကား။ ဝိပဿနာ တိသင်္ခါ၊ ဝိပဿနာ ဟူသော အရေအတွက်
 သို့။ ဂစ္ဆတိ၊ ရောက်၏။ သောတာပတ္တိ မဂ္ဂေါ၊ သောတာပတ္တိ မဂ်
 သကဒါ ဂါမိ မဂ္ဂေါ၊ သကဒါ ဂါမိ မဂ်။ အနာဂါမိ မဂ္ဂေါ၊ အနာဂါမိ
 မဂ်။ အဂုဟတ္တ မဂ္ဂေါ၊ အဂုဟတ္တ မဂ်။ ကုတိ၊ ဤသို့။ ကုမေသုပန
 စတုသံ မဂ္ဂေ သု၊ ဤလေး ပါးသော မဂ်တို့ ဖြစ်၍ ဉာဏံ၊ ဉာဏ်သည်
 ဉာဏဒဿန ဝိသုဒ္ဓိ နာမ၊ ဉာဏဒဿန ဝိသုဒ္ဓိ မည်၏။ တတ္ထံ၊ ထို
 လေးပါးသော မဂ် ဉာဏ်တို့တွင်။ ပဋ္ဌမ မဂ္ဂ ဉာဏံ၊ ပဋ္ဌမ မဂ်
 ဉာဏ်ကို။ တာဝ၊ ဂြေး ဦးစွာ။ သဗ္ဗာဒေတုကာမေန၊ ပြီးစေလို
 သော။ ယောဂိနာ၊ ယောဂီ ပုဂ္ဂိုလ်သည်။ အညံ၊ တပါးသော။
 ကိစ္ဆိ၊ ကိစ္စတစုံတခုသည်။ ကာတဗ္ဗံ နာမ၊ ပြုအပ်သော မည်သည်
 နုတ္တိ၊ မဂ္ဂိ၊ ယဉ် ယံဝေ ကိစ္စံ၊ အကြင် ပြုအပ်သော ကိစ္စကိုသာလျှင်
 အနေနယောဂိနာ၊ ဤယောဂီ ပုဂ္ဂိုလ်သည်။ ကာတဗ္ဗံ၊ ပြုအပ်သည်
 သိယာ၊ ဖြစ်ရာ၏။ တံတဗ္ဗ ကိစ္စံ၊ ထို ပြုအပ်သော ကိစ္စသည်လည်း။
 အနုလောမာဝသာနံ၊ အနုလုံ အဆုံးရှိသော။ ဝိပဿနံ၊ ဝိပဿနာ
 ကို။ ဥပ္ပါဒေန္တေန၊ ဖြစ်စေသဖြင့်။ ကတမေဝ၊ ပြီးတော့ သည်သိ
 လျှင်တည်း။

ဤသို့ ဖြစ်ပြီးသော အနုလောမညာဏ်ရှိသော ဤယောဂီ
 ပုဂ္ဂိုလ်၏ စတုတ္ထဇော စိတ်သည်ကား၊ ပရိကံ- ဥပစါ- အနု
 လုံ၊ ဤသုံး ကြိမ်သော အနုလောမညာဏ်တို့သည်လည်း၊ မိမိ
 မိမိ အစွမ်းအားလျော်စွာ၊ ထူထဲသော ကိလေသာမောဟ
 တမ၊ မထူမပါးသော ကိလေသာမောဟတမ၊ ပါးသော ဣန္ဒြေ
 ကိလေသာမောဟတမ၊ နိဗ္ဗာန်ကို ဖုံးအုပ်ကြကုသော၊ သုံးဋ္ဌာန
 အမိုက်မှောင်ကိုလည်း ပယ်ကြကွယ်စေအပ်ပြီး သည်ရှိသော်
 အလုံးစုံသော သင်္ခါရအပေါင်းတို့ ဖြစ်ပွားဝင်မှုလည်း မပြေးဝင်
 တည်မှုလည်း မတည်။ နှလုံးသွင်း မှုလည်း နှလုံး မသွင်း။ ကပ်
 မှုလည်း မကပ်။ ငြိမှုလည်း မငြိ။ ဖွဲ့ မှုလည်း မဖွဲ့။ ကြောဘက်
 မှု၊ မှီဖမ်းရေပေါက်၊ တွန့် ဆုတ်လျော ကျသကဲ့သို့၊ တွန့် ဆုတ်
 လျော ကျ မှုလည်း တွန့် ဆုတ်လျော ကျ ၏။ စင်ကျ မှုလည်း
 စင်ကျ ၏။ လိမ်ကျ မှုလည်း လိမ်ကျ ၏။ ခပ်သိမ်း ဥဿုံ အလုံး
 စုံ၊ ကိုယ်မှ အပြုအပြင် အစီအရင်၊ နှုတ်မှ အပြုအပြင် အစီအရင်
 စိတ်မှ အပြုအပြင် အစီအရင်၊ ငါထင်သော နိမိတ္တ။ ခပ်သိမ်း
 ဥဿုံ အလုံးစုံ၊ ဘဝအလျဉ်၊ ဘဝင်အစဉ်၊ ချမ်းသာ ထင်သော
 ပဝတ္တ၊ သင်္ခါရအာရုံ သည်လည်း၊ နှောင့်ရှက် ပိတ်ပင်သော
 အားဖြင့် ထင်၏။ ထိုအခါကာလ၊ ခပ်သိမ်း ဥဿုံ အလုံးစုံ နိမိတ္တ
 ပဝတ္တ၊ သင်္ခါရအာရုံ သည်လည်း၊ ဤယောဂီ ပုဂ္ဂိုလ်အား၊ နှောင့်

ဤကံပိတ်ပင်သောအားဖြင့်ထင်သည်ရှိသော်၊ အနုလောမညာဏ်
 ဖြစ်အာသေဝန အသုံး၌၊ ကိုယ်မှ အပြုအပြင်အစီအရင်၊ နှုတ်မှ အပြု
 အံ့ဖြင့်အစီအရင်၊ စိတ်မှ အပြုအပြင်အစီအရင်၊ ငါထင်သော
 နိမိတ္တလည်း မရှိသော။ ဘဝအလျဉ်း ဘဝင်အစဉ်၊ ချမ်းသာထင်
 သော ပဝတ္တလည်း မရှိသော။ နောင်အသစ်အသစ်၊ အကျိုးဖြစ်
 ခြင်းငှာ မထိုက်သော ဝိညာဏ်ဖြင့်၊ အကြောင်း ပစ္စည်း၊ သင်္ခါရ
 မှလည်း ကင်းသော။ သင်္ခါရမှလည်း ကင်းခြင်းကြောင့်၊ နောင်
 အသစ်အသစ်အကျိုးဖြစ်ခြင်းငှာ မထိုက်သော၊ ဝိညာဏ်နာမ်
 ရုပ်-သဏ္ဍာယတန-ဖံဿ-ဝေဒနာ၊ အကျိုး ပဉ္စက၊ ဘဝတဖန်
 ခန္ဓာနာမ်ရုပ်၊ ဖြုတ်သော နိဗ္ဗာန်ကိုလည်း အာဂုံပြုသော။ ပုထုဇန်
 တို့ဖြင့်အန္တယ၊ ပုထုဇန်တို့ဖြင့်အရေအတွက်၊ ပုထုဇန်တို့ဖြင့်ဖြစ်က
 သူကိုလည်း လွန်သော။ အရိယာတို့ဖြင့်အန္တယ၊ အရိယာတို့ဖြင့်အ
 ရေအတွက်၊ အရိယာတို့ဖြင့်ဖြစ်ကသည့်လည်း သက်သော။ ဘဝ
 အသစ်ချစ်-မရေအတွက်နိုင်ကက၊ ဘယ်အခါကာလမှ မတွေ့မ
 ကြုံ၊ ယခုမှတွေ့ကြုံသော နိဗ္ဗာန်အာဂုံ၌လည်း၊ ရှေးဦးစွာလည်း
 လည်း၊ ရှေးဦးစွာသုံးသောငါ့ရှေးဦးစွာမှတ်သော၊ မင်္ဂလ၊ ရှေ့
 က၊ အခြား မှုငှာန၊ အနန္တရ-သမနန္တရ-အာသေဝန-ဥပနိဿယ-
 နတ္ထိ-ဝိဂတ၊ ခြောက်ပါးသော အခြင်းအရာတို့ဖြင့်၊ အားပေး
 ချီးမြှောက်ထောက်ပံ့သော၊ ပစ္စည်းတို့ဖြင့်အဖြစ်ကိုလည်း
 ပြီးစေသော။ ဝိပဿနာဖြင့်အထွဋ်အထိပ်သို့ ရောက်သည်ဖြစ်
 ကျ၊ ဝိပဿနာဖြင့်ဦးထိပ်သဘွယ်ဖြစ်ကျလည်း ဖြစ်သော။
 ပုထုဇန်တဖန်တခေါက်၊ နောက်ပြန်မရောက်သော၊ ဂေါတြ
 ဘူညာဏ်ဖြစ်၏။

ဝေပဉ္စပဒ္ဒ အနုလောမညာဏဿ ပနဿ တေဟိတိဟိပိအနု
 လောမညာဏေဟိအတ္တနေိဗလာနုဂ္ဂပေနထုလထုလေသစ္စပဋိစ္စာ
 ဒကေတမဗြိအန္တရဗိပိတေသဗ္ဗသင်္ခါရဂတေသုစိတ္တံနပက္ခန္ဓတိ
 နသန္တိဋ္ဌတိ နာမိဗ္ဗတိ နသန္တိဋ္ဌတိ နလဂ္ဂတိနဗန္ဓတိ ပဒုမပလာသ
 တော ဥဒကံဝိယ ပဋိလိယတိပဋိကူဋတိပဋိဝဋ္ဌတိ။ သဗ္ဗနိမိတ္တ
 ဂုဏ္ဏန္တိ သဗ္ဗပဝတ္တာဂုဏ္ဏန္တိ ပလိဗေါဓတောဥပဋ္ဌတိ။ အထဿ
 သဗ္ဗသ္မိနိမိတ္တပဝတ္တာဂုဏ္ဏေ ပလိဗေါဓတောဥပဋ္ဌတေ အနု
 လောမညာဏဿ အာသေဝနန္တေ အနိမိတ္တံ အပ္ပဝတ္တံ ဝိသင်္ခါရံ
 နိရောဓံ အာဂုံဇာနံ၊ ပုထုဇန်ဂေါတ္တံ ပုထုဇန်သင်္ခါ
 ပုထုဇန်ဘူမိ အတိက္ကမဓာနံ အရိယဂေါတ္တံ အရိယသင်္ခါရိယ
 ဘူမိ၊ ဩက္ကမဓာနံ၊ နိဗ္ဗာနာဂုဏ္ဏေ ပဋ္ဌမာဝဋ္ဌနံ ပဋ္ဌမာဘောဂံ
 ပဋ္ဌမသမန္တာဟာဂူဘူတံ အနန္တရ သမနန္တရ သေဝန ဥပနိဿယ
 နတ္ထိ ဝိဂတဝသေနံ ဧဟာဏဂေဟိ ပစ္စယဘာဝံသာဓယဓာနံ

သိခါပတ္တံဝိပဿနာယ မုဒ္ဒဘူတံ အပုနုဂ္ဂဝဇ္ဇကံ ဥပ္ပဇ္ဇတိ ဂေါတြဘူ
ညာဏံ။

ဧဝံ ဤသို့။ ဥပ္ပန္နအနုလောမညာဏဿ၊ ဖြစ်ပြီးသော အနု
လောမညာဏ်ရှိသော။ အဿကုမဿ ပန ယောဂိနော၊ ဤယောဂီ
ပုဂ္ဂိုလ်၏။ စိတ္တံ၊ စိတ်သည်။ တေဟိတိ ဟိပိ အနုလောမညာဏေဟိ၊
ထိုအနုလောမညာဏ်သုံးကြိမ်တို့သည်လည်း။ အတ္တနောဗလာနု
ဂ္ဂပေန၊ မိမိမိမိ၏အစွမ်းအားလျော်စွာ။ ထုလထုလေ၊ ထုထဲထဲ၊
သစ္စမဋ္ဌိန္ဒာဒကော၊ နိရောဓသစ္စာကို ဖုံးအုပ်သော။ တမမ္ပိ၊ အမိုက်ဖောက်
ကို။ အန္တဂုဓါပိတော၊ ကွယ်စေတော်ပြီးသည်ရှိသော်။ သဗ္ဗသင်္ခါရဂဏ
သု၊ အလုံးစုံသော သင်္ခါရတို့၌။ နပက္ခန္တတိ၊ မပြေးဝင်။ နသန္တိန္ဒတိ၊
မတည်။ နာသိမုစ္စတိ၊ ဒုလုံးမသွင်း။ နသဇ္ဇတိ၊ မကပ်။ နလဂ္ဂတိ၊
မငြိ။ နဗန္ဓတိ၊ မဖွဲ့။ ပဒုမပလာသတော၊ ကြာဘက်မှ၊ ဥဒကံ
ဝိယ၊ မိုဗားရေပေါက်ကဲ့သို့။ ပဋိလိယတိ၊ တွန့်ဆုတ်လျော
ကျ၏။ ပဋိကုဋတိ၊ စင်ကျ၏။ ပဋိဝဇ္ဇတိ၊ လိမ့်ကျ၏။ သဗ္ဗံ၊ ခပ်
သိမ်း၊ ဥဿံအလုံးစုံ။ နိမိတ္တာဂုဇ္ဈကာမ္ပိ၊ နိမိတ္တသင်္ခါရအာရုံသည်
လည်းကောင်း။ သဗ္ဗံ၊ ခပ်သိမ်း၊ ဥဿံအလုံးစုံ။ ပဝတ္တာဂုဇ္ဈကာမ္ပိ၊
ပဝတ္တသင်္ခါရအာရုံသည်လည်းကောင်း။ ပလိဗေါဓတော၊ နှောင့်
ဂှက်ပိတ်ပင်သော အားဖြင့်။ ဥပဋ္ဌာတိ၊ ထင်၏။ အထတသ္မိ၊ ကာဇာ
ထိုအခါ၌။ သဗ္ဗသ္မိ၊ ခပ်သိမ်း၊ ဥဿံအလုံးစုံ။ နိမိတ္တပဝတ္တာဂုဇ္ဈကော၊
နိမိတ္တပဝတ္တသင်္ခါရအာရုံသည်။ အဿကုမဿ ယောဂိနော၊ ဤယော
ဂီအား။ ပလိဗေါဓတော၊ နှောင့်ဂှက်ပိတ်ပင်သော အားဖြင့်။ ဥပဋ္ဌိ
တော၊ ထင်သည်ရှိသော်။ အနုလောမညာဏဿ၊ အနုလောမညာဏ်၏။
အာသေဝနန္တေ၊ အာသေဝနအဆုံး၌။ အနိမိတ္တံ၊ နိမိတ်လည်းမရှိသော။
အပ္ပဝတ္တံ၊ ပဝတ္တလည်းမရှိသော။ ဝိသင်္ခါရံ၊ သင်္ခါရလည်းကင်း
သော။ နိရောဓံ၊ ခြုတ်သော။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ အာဂုဇ္ဈကံ ကုရမာနံ၊
အာရုံဖြုတ်သော။ ပုထုဇ္ဇနဂေါတ္တံ၊ ပုထုဇ္ဇနတို့၏အန္တယ်ကို။ ပုထုဇ္ဇနံ
သင်္ခါ၊ ပုထုဇ္ဇနတို့၏အရေအတွက်ကို။ ပုထုဇ္ဇနဘူမိံ၊ ပုထုဇ္ဇန
တို့၏ဖြစ်ရပ်ကို။ အတိက္ကမမာနံ၊ လွန်သော။ အဂီယဂေါတ္တံ၊ အဂီ
ယာတို့၏အန္တယ်သို့။ အဂီယသင်္ခါ၊ အဂီယာတို့၏အရေအတွက်
သို့။ အဂီယဘူမိံ၊ အဂီယာတို့၏ဖြစ်ကွာဘုံသို့။ ဩက္ကမမာနံ၊ သက
သော။ နိဗ္ဗာနာဂုဇ္ဈကော၊ နိဗ္ဗာန်အာရုံ၌။ ပဋ္ဌမာဝဇ္ဇနပဋ္ဌမာဘောဂ
ပဋ္ဌမသမန္နာဟာဂုရုဝံ၊ ရှေးဦးစွာလည်းလည်း၊ ရှေးဦးစွာသုံး
ဆောင်၊ ရှေးဦးစွာမှတ်သော။ အနန္တဂုဿနန္တဂုဿဝန-ဥပနိဿ
ယနတ္ထိဝိဂတဝသေန၊ အနန္တဂု-သမနန္တဂု-အာသေဝန-ဥပနိဿယ
နတ္ထိ-ဝိဂတတို့၏အလိုအားဖြင့်။ အဟာကာရေဟိ၊ ခြောက်ပါး
သောအခြင်းအင်္ဂါတို့ဖြင့်။ ပစ္စယဘာဝံ၊ ပစ္စည်းတို့၏အဖြစ်ကို။

သာဓကယမာနံ၊ ပြီးစေသော။ သိသိပတ္တံ၊ အထွဋ်အထိတ်သို့ရောက်သော။
ဝိပဿနာယ၊ ဝိပဿနာ၏။ ဣဒ္ဓိဘူတံ၊ ဦးထိတ်သဘွယ်ဖြစ်ကြလည်း
ဖြစ်သော။ အပုနကုဝဋ္ဌကံ၊ ပုထုဇန်တဖန်တခေါက်၊ နောက်
ပြန်မရောက်သော။ ဂေါတြဘူညာကံ၊ ဂေါတြဘူညာကံသည်
ဥပ္ပဇ္ဇိတံ၊ ဖြစ်၏။

ဂေါတြဘူညာကံ၏အဆုံး၌ယောဂီပုဂ္ဂိုလ်ဟူသမျှဆိုက်
ရောက်သောမဂ်ညာကံဖြင့်တည်ကြပုံကား။ မြောင်းကိုချစ်၍
ထိုမြာသက်ကမ်း၌တည်လှိသောယောကျ်ားသည်ကား။ အ
စေးကတည်းက၊ တဟုန်တည်းဖြေးလာ၍၊ မြောင်း၏ကျိုမြာ
သက်သစ်ကိုင်း၌ဖွဲ့ချည်၍ဆွဲသော၊ ကြိုးကိုသော်၎င်း၊ ဒုတိယကို
သော်၎င်း၊ ကိုင်၍ချစ်၍ထိုမြာသက်ကမ်းသို့ညွတ်သော
ကိုင်းသော-ရှိုင်းသောကိုယ်ရှိသည်ဖြစ်၍ထိုမြာသက်ကမ်း
၏အထက်အဘို့သို့ရောက်သည်ရှိသော်ထိုကိုင်းသောကျိုး
ကိုသော်၎င်း၊ ဒုတိယကိုသော်၎င်း၊ လွတ်၍ဓနုလျှပ်လျက်ထို
မြာသက်ကမ်း၌ကျ၍တဖြေးဖြေးတည်သကဲ့သို့။ ထို့အတူ
ဘဝ-ယောနိဂတိ-ဇ္ဇိတိ-နိဝါသတို့၏ထိုမြာသက်ကမ်းသဘွယ်
ဖြစ်၍ဖြစ်သောနိဗ္ဗာန်၌တည်လှိသောကျိယောဂီပုဂ္ဂိုလ်သည်
လည်း၊ ဥဒယဗ္ဗယာနုပဿနာအစရှိသည်ဖြင့်၊ ဝေးသောနည်း
ဖြင့်၊ အစေးကတည်းက၊ ဥဒယဗ္ဗယညာကံ-သင်္ဂါညာကံ-ဘယ
ညာကံ-အာဒိနဝညာကံ-နိဗ္ဗိဒါညာကံ-မုဗ္ဗိတုကမ္ပတာညာကံ-
ပရိသင်္ခါညာကံ-သင်္ခါဂုပေက္ခာညာကံအားဖြင့်၊ ရှစ်ပါးသော
ညာကံအစ၌ပြီးဆုံးကုန်အောင်၊ တဟုန်တည်းဖြေးလာ၍
ယခုလက်ရှိ၊ မိမိအတ္တဘောတည်းဟူသော၊ ကျိုမြာသက်သစ်
ကိုင်း၌ဖွဲ့ချည်၍ဆွဲသော၊ ဂုဗ်ကြိုးသင်္ခါဂုကိုသော်၎င်း၊ ဝေဒနာ၊
သညာ-သင်္ခါဂု-ဝိညာကံ၊ လေးပါးတို့တွင်၊ တပါးပါးသော၊
ဒုတိယသင်္ခါဂုကိုသော်၎င်း၊ အနိစ္စ-ကျသို့သော်လည်းကောင်း၊
ဒုက္ခ-ကျသို့သော်လည်းကောင်း၊ အနတ္တ-ကျသို့သော်လည်း
ကောင်း။ ကျသို့၊ အနုလောမအာဝဇ္ဇန်းဖြင့်ကိုင်း၍၊ အနုလောမ
အာဝဇ္ဇန်းဖြင့်ကိုင်းသော၊ ထိုသင်္ခါဂုကိုမလွတ်မူ၍သာလျှင်
အနိစ္စ-ကျသို့သော်လည်းကောင်း၊ ဒုက္ခ-ကျသို့သော်လည်း
ကောင်း၊ အနတ္တ-ကျသို့သော်လည်းကောင်း၊ ကျသို့၊ ပဌမ
အနုလောမစိတ်ဖြင့်ချစ်၍ထိုမြာသက်ကမ်းသို့၊ ညွတ်သော်
ကိုင်းသော၊ ရှိုင်းသောကိုယ်ရှိသောယောကျ်ားကဲ့သို့၊ ထို့အ
တူ၊ အနိစ္စ-ကျသို့သော်၎င်း၊ ဒုက္ခ-ကျသို့သော်၎င်း၊ အနတ္တ-
ကျသို့သော်၎င်း။ ကျသို့၊ ဒုတိယအနုလောမစိတ်ဖြင့်၊ နိဗ္ဗာန်သို့၊
ညွတ်သော၊ ကိုင်းသော၊ ရှိုင်းသောစိတ်ရှိသည်ဖြစ်၍ထိုမြာ

ဘက်ကမ်း၊ အထက်အဘို့ သို့ရောက်သော ယောက်ျား ကဲ့သို့၊
 ထို့အတူ၊ အနိစ္စ၊ ဤသို့သော်၎င်း၊ ဒုက္ခ၊ ဤသို့သော်၎င်း၊ အနတ္တ၊ ဤ
 သို့သော်၎င်း။ ဤသို့၊ တတိယအနုလောမစိတ်ဖြင့်၊ ယခုရောက်
 လတ်သော နိဗ္ဗာန်နှင့် နီး သည်ဖြစ်၍၊ ထိုတတိယအနုလောမ
 စိတ်၏ ခြေထောက်ဖြင့် ကြောင့်၊ ခြေထောက်သော တတိယအနုလောမ
 စိတ်၏ ထို သင်္ခါရ အာရုံကို လွှတ်၍၊ ဂေါတြာ ဘူစိတ်ဖြင့်၊ နောင်
 အသစ်အသစ်အကျိုး ဖြစ်ခြင်း ဌာမထိုက်သော ဝိညာဏ်၏
 အကြောင်း ပစ္စည်း၊ သင်္ခါရ မူလည်း ကင်းသော၊ အဝ-ယောနိ
 ဂတိ-ဌာတိ-နိဝါသတို့ ။ ထို့မှာ ဘက်ကမ်း သဘွယ်ဖြစ်၍
 လည်း ဖြစ်သော နိဗ္ဗာန်၌၊ အကြောင်းပေးဂီပုဂ္ဂိုလ်သည် ကျွန်
 တို့ယောဂီပုဂ္ဂိုလ်သည်လည်း၊ တကြိမ်တည်း ဖြစ်သော နိဗ္ဗာန်
 အာရုံ၌၊ အာသေဝန ပစ္စည်း မရသည် ။ အဖြစ်ကြောင့်၊ တုနလွတ်
 သော ထိုယောက်ျား ကဲ့သို့၊ ဂေါတြာ ဘူစိတ်ဖြင့် မတည်သေး၊
 ထိုဂေါတြာ ဘူ၏ နောက်မှ၊ မဂ်ညာဏ်ဖြင့် တည်၏။

ယထာဟိ၊ မဟာမာတိကံ လဗိတိတ္တာ ပရတိရေပတိဌာ
 တုကာမော မုဂ္ဂိယော ဝေဂေန ခါဝိတ္တာ မာတိကာယ ဩဂိမတိ
 ရေ ဂုက္ခသာ သါယ ဗန္ဓိတ္တာ ဩလမ္ဘိတံ ဂုဇ္ဈိတိ ယဒ္ဓိတိ ဂဟေတွာ
 ဥလ္လဗိတိတ္တာ ပရတိရေပတိဌာ ဥပဂိဘာဂံ ပတ္တော တံ မုဇ္ဈိတ္တာ ဝေခခါ
 နော ပရတိရေပတိတ္တာ သကံကံ ပတိဌာတိ၊ ဝေခခေါယံ ယေဝါ
 ဝေရောပိ ဘဝယောနိ ဂတိဌာတိ နိဝါသာနံ ပရတိရေပတိဌာ နိဗ္ဗာန်
 ပတိဌာ တုကာမော ဥယဗ္ဗယာ နုပဿနာ ဒိနာ ဝေဂေန ခါဝိတ္တာ
 အတ္တဘာဝ ဂုက္ခသာ သါယ ဗန္ဓိတ္တာ ဩလမ္ဘိတံ ဂုပရုဇ္ဈိတိ ဝေခနာ
 ဒိသု အညတရ ယဒ္ဓိတိ အနိစ္စန္တိတိ ဒုက္ခန္တိတိ အနတ္တာ တိတိ သန္တ
 လောမာဝ ဇ္ဇနေန ဂဟေတွာ တံ အမုဇ္ဈမာနောဝ ပဋ္ဌမေန အနုလောမ
 စိတ္တေန ဥလ္လဗိတိတ္တာ ဒုတိယေန ပရတိရေပတိဌာ ပေါဏ ပဗ္ဗာဂုကာ
 ယောဝိယ နိဗ္ဗာန် နိဗ္ဗာန် ပေါဏ ပဗ္ဗာဂု မာန သောဟုတွာ တတိယေန
 ပရတိရေပတိဌာ ဥပဂိဘာဂံ ပတ္တော ဝိယ ကုဒါနိ ပတ္တဗ္ဗဿ နိဗ္ဗာန်ဿ
 အာသန္နောဟုတွာ တဿ စိတ္တဿ န ရောဓေန တံ သင်္ခါရ ဂုဗ္ဗကံ
 မုဇ္ဈိတ္တာ ဂေါတြာ ဘူစိတ္တေန ဝိသင်္ခါရ ပရတိရေပတိဌာ နိဗ္ဗာန်
 ပတိဌာ၊ ဝေကာဂုဗ္ဗဏေ ပန အလဒ္ဓါသေဝန တာယ ဝေခမာနော
 သော မုဂ္ဂိယောဝိယ န တာဝ သုပ္ပတိဌာ တော ပောတိ၊ တတော
 မဂ်ညာဏေန ပတိဌာတိ။

ယထာဟိ၊ ဥပမာမည်သည်ကား။ မဟာမာတိကံ၊ မြောင်း
 ကဲ့သို့။ လဗိတိတ္တာ၊ ခုန်၍ ပရတိရေပ၊ ထိုမှာ ဘက်ကမ်း၌။ ပတိဌာ
 တုကာမော၊ တည်လို့သော။ မုဂ္ဂိယော၊ ယောက်ျား သည်။ ဝေ
 ဂေန၊ တဟန်တံည်းဖြင့်။ ခါဝိတ္တာ၊ ပြေး၍။ မာတိကာယံ၊ မြောင်း

ဩရိမတီရေ၊ ဤမှာဘက်ကမ်း၌၊ ဂုဏ်သာခါယ၊ သစ်ကိုင်း၌၊
 ဗန္ဓိတွာ၊ ဖွဲ့၊ ဤဩလမ္ဗိတံ၊ ဆွဲသော။ ဂုဇ္ဈံဝါ၊ ကြိုးကိုသော်၎င်း။
 ဗန္ဓိတွာ၊ ဖွဲ့၊ ဤဩလမ္ဗိတံ၊ ဆွဲသော။ ဂုဇ္ဈံဝါ၊ ကြိုးကိုသော်၎င်း။ ဂဟေတွာ၊ ကိုင်ဤ။ ဥလ္လဗိတွာ၊ ခုန်
 ဤ။ ပရတီရ နိန္ဒပေါဏ ပဗ္ဗာရ ကာယော၊ ထိုမှာဘက်ကမ်းသို့၊
 ဥပတိသော- ကိုင်းသော- ဂြိုင်းသော ကိုယ်ရှိသည်၊ ဟူတွာ၊ ဖြစ်
 ဤ။ ပရတီရ သာ၊ ထိုမှာဘက်ကမ်း ဧ။ ဥပရိဘာဂံ၊ အထက်
 အသို့သို့။ ပတ္တော၊ ဂျောက်သည်ရှိသော်။ တံ၊ ထိုကိုင်သော ကျိုး
 ကိုသော်လည်းကောင်း၊ ဒုတ်ကိုသော်လည်းကောင်း။ မုဗ္ဗိတွာ၊
 ဣတ်ဤ။ ဝေဓမာနော၊ တုန်လျှပ်လျက်။ ပရတီရေ၊ ထိုမှာဘက်
 ကမ်း၌။ ပတိတွာ၊ ကျဤ။ သကိကံ၊ တဖြေးဖြေး။ ပတိဋ္ဌာတိ
 ယထာ၊ တည်သကဲ့သို့။ ဝေဓေဝ၊ ဤအတူသာ လျှင်၊ ဘဝယောနိ
 ဂတိဋ္ဌိတိ နိဝါသာနံ၊ ဘဝ-ယောနိ- ဂတိ- ဋ္ဌိတိ- နိဝါသတို့ဧ။
 ပရတီရ ဟူစော၊ ထိုမှာဘက်ကမ်း သဘွယ်ဖြစ်ဤဖြစ်သော၊
 နိဗ္ဗာနေ၊ နိဗ္ဗာန်၌။ ပတိဋ္ဌာတုကာမော၊ တည်လို့သော။ အယံယော
 ဂါဝစဂျောပိ၊ ဤယောဂီပုဂ္ဂိုလ်သည်လည်း။ ဥဒယဗ္ဗယာဒိနာ၊ ဥဒယ
 ဗ္ဗယညာဏ် အစရှိသော အဝေးကတည်းက။ ဝေဂေန၊ တဟုန်
 တည်းဖြင့်၊ ခါဝိတွာ၊ ဖြေးဤ။ အတ္တဘာဝဂုဏ်သာခါယ၊ အတ္တ
 ဘော တည်းဟူသော ဤမှာဘက်သစ်ကိုင်း၌။ ဗန္ဓိတွာ၊ ဖွဲ့ဤ
 ဩလမ္ဗိတံ၊ ဆွဲသော။ ဂုဗရဇ္ဈံဝါ၊ ဂုဏ်ကြိုး သင်္ခါရကိုသော်
 လည်းကောင်း။ ဝေဒနာဒိသု၊ ဝေဒနာစသည်တို့တွင်။ အညတရ
 ယဋ္ဌိဝါ၊ တပါးပါးသော ဒုတ်သင်္ခါရ ကိုသော်လည်းကောင်း။
 အနိစ္စံ၊ အနိစ္စ။ ကုတိဝါ၊ ဤသို့သော်၎င်း။ ဒုက္ခံ၊ ဒုက္ခ။ ကုတိဝါ၊
 ဤသို့သော်၎င်း။ အနတ္တာ၊ အနတ္တ။ ကုတိဝါ၊ ဤသို့သော်၎င်း။
 ကုတိ၊ ဤသို့။ အနုလောမာဝဇ္ဇနေန၊ အနုလောမအာဝဇ္ဇန်းဖြင့်၊
 ဂဟေတွာ၊ ကိုင်ဤ။ တံ၊ ထိုအနုလောမအာဝဇ္ဇန်းဖြင့်ကိုင်သော
 သင်္ခါရကို။ အမုဉ္ဇမာနောဝ၊ မလ္လတ်ဘဲသာလျှင်၊ ပဋ္ဌမေနအနု
 လောမစိတ္တေန၊ ပဋ္ဌမအနုလောမစိတ်ဖြင့်၊ ဥလ္လဗိတွာ၊ ခုန်ဤ။
 ပရတီရ နိန္ဒပေါဏ ပဗ္ဗာရ ကာယောဝိယ၊ ထိုမှာဘက်ကမ်း
 သို့၊ ဥပတိသော- ကိုင်းသော- ဂြိုင်းသော ကိုယ်ရှိသည်။ ဒု
 တိယေန အနုလောမစိတ္တေန၊ ဒုတိယအနုလောမစိတ်ဖြင့်၊ နိဗ္ဗိန
 နိန္ဒပေါဏ ပဗ္ဗာရ မာနံသော၊ နိဗ္ဗာန်သို့ ဥပတိသော- ကိုင်းသော-
 ဂြိုင်းသော စိတ်ရှိသည်၊ ဟူတွာ၊ ဖြစ်ဤ။ ပရတီရ သာ၊ ထိုမှာ
 ဘက်ကမ်း ဧ။ ဥပရိဘာဂံ၊ အထက်အသို့သို့။ ပတ္တောဝိယ၊
 ဂျောက်သို့။ တတိယေန အနုလောမစိတ္တေန၊ တတိယအနု
 လောမစိတ်ဖြင့်။ ကုဗိနိ၊ ယခု။ ပတ္တဗ္ဗယာ၊ ဂျောက်လတ်သော၊
 နိဗ္ဗာနံသာ၊ နိဗ္ဗာန်ဧ။ အာသန္ဓောနိ သည်၊ ဟူတွာ၊ ဖြစ်ဤ။ တသ

စိတ္တဿ၊ ထိုတတိယအနုလောမစိတ်၏နိဂ္ဂေခေပ၊ ခြေတံခြင်း
 ကြောင့်၊ တံသာဂုဗ္ဗကံ၊ ထိုခြေတံသောတတိယအနုလောမစိတ်
 ၏သင်္ခါရအာရုံကို၊ မုဗ္ဗိတွာ၊ လွတ်ကျ၊ ဂေါတြိ ဘူမိတ္ထေန၊ ဂေါ
 တြာ ဘူမိတ်ဖြင့်၊ ဝိသင်္ခါရေ၊ သင်္ခါရုမ္ဘလည်းကင်းသော၊ ပရုတိရု
 ဘူတေ၊ ထိုမှသာကံကမ်းသဘွယ် ဖြစ်ကျလည်းဖြစ်သော၊
 နိဗ္ဗာနေ၊ နိဗ္ဗာန်၌၊ ပတတိ၊ ကျ ၏ ကောဂုဗ္ဗကောပန၊ တကြိမ်
 တည်းဖြုသော နိဗ္ဗာန်အာရုံ၌၊ အလဒ္ဓါသေဝနတာယ၊ မရအပ
 သော အာသေဝန ပစ္စည်း၌ သည်အခြေကြောင့်၊ ဝေဓမ္မာနော
 တုနုဗ္ဗုပသော၊ သောပုဂ္ဂိုသောဝိယ၊ ထိုယောကျ်ား ကဲ့သို့
 တာဝ၊ ရှေးဦးစွာ၊ န သုပ္ပတိဋ္ဌိစော၊ မတည်သေး၊ တတော၊
 ထို့နောင်မှ၊ မဂ္ဂဉာဏေန၊ မဂ်ဉာဏ်ဖြင့်၊ ပတိဋ္ဌာတိ၊ တည်၏။

အဓိပ္ပါယ်ကိုဆိုသောမည်သည်ကား၊ အမှားအမှန်ထင်ရှား
 သော အခြင်းအရာ၊ ကုန်စင်အောင်ပါမှ၊ လိုအပ်သောအဓိပ္ပါယ်
 ကိုရသည်၊ အမှားအမှန်ကို အဘယ်သို့ သိရမည်နည်းဆိုသော်၊
 သောတာပတ္တိမဂ်တကြိမ်၊ သကဒါဂါမိမဂ်တကြိမ်၊ အနာဂါမိ
 မဂ်တကြိမ်၊ အရဟတ္တမဂ်တကြိမ်၊ ကျလေးကြိမ်သော မဂ်တို့
 ၏၊ ပုဗ္ဗဘာဝ၊ ရှေးအဘို့ ဖြစ်သောဝိပဿနာဉာဏ်အစဉ်၊ မဂ်
 ဝင်ပုံထင်သည်တိုင်အောင်၊ ပရိကံ-၄-ကြိမ်၊ ဥပစါ-၄-ကြိမ်၊
 အနုလုံ-၄-ကြိမ်၊ ဂေါတြာဘူ-၄-ကြိမ်၊ မဂ်-၄-ကြိမ်ကို၊ တ
 ပေါင်းတည်းဖြု၍၊ ပရိကံ- ဥပစါ- အနုလုံ- ဂေါတြာဘူ- မဂ်ဘူ၊
 အပေါင်း လိုက်တကြိမ်တည်းဖြုသော၊ ကျစ်ကားသည်ကား၊
 အဋ္ဌကထာကိုဖြုန့်အဖြုန့်သော အမှန်စကား ပင်တည်း၊ အဋ္ဌ
 ကထာလည်း မမှား၊ ဤကာလည်း မမှား၊ ယူသောသူမှားပုံ
 ကား။

ပဋ္ဌမမဂ္ဂက္ခဏောပန နိဗ္ဗာန ဒဿနံ ဒဿန သဒ္ဓိကြိယာ
 သေသမဂ္ဂက္ခဏော သုဘာဝနာ သဒ္ဓိကြိယာတိသာ ဒုဝိခါပိ
 ကုခအခိပေတာ။ (အဋ္ဌကထာ)

တတောဇီဝေဝံဝိညာဏ ဓါတုနံဝိသယံ ဥဒ္ဓေသန္တိ ဒဿန
 ကိစ္စံကရောန္တိကြိယ မနောဓါတုဝိယ မဂ္ဂဿ အာဝဇ္ဇိနုပ္ပါနိ
 ယံဝုစ္စတိ။ (ဤကာ)

ပဋ္ဌမမဂ္ဂက္ခဏောပန၊ ပဋ္ဌမမဂ်ခဏာ၌ကား။ နိဗ္ဗာနဒဿနံ၊
 နိဗ္ဗာန်ကိုဖြုတ်ခြင်းသည်ကား။ ဒဿန သဒ္ဓိကြိယာ၊ ဒဿနသဒ္ဓိ
 ကြိယာမည်၏။ သေသမဂ္ဂက္ခဏောသု၊ ကြွင်းသော သုံးပါးသော်
 မဂ်ခဏတို့၌၊ နိဗ္ဗာနဒဿနံ၊ နိဗ္ဗာန်ကိုဖြုတ်ခြင်းသည်ကား။
 သုဘာဝနာ သဒ္ဓိကြိယာ၊ တာဝနာ သဒ္ဓိကြိယာ မည်၏။ (ပဋ္ဌမ
 မဂ်ခဏ၌၊ သောတာပတ္တိ မဂ်ဖြင့်၊ ယောဂီပုံဂိုဏ်းနိဗ္ဗာန်ကို

မျက်မှောက်မြေ၏ သကဒါဂါမိမဂ်ဖြင့်လည်း တကြိမ်၊ အနာ
 ဂါမိမဂ်ဖြင့်လည်း တကြိမ်၊ အဂ္ဂဟတ္ထ မဂ်ဖြင့်လည်း တကြိမ်၊
 ဤ ၃ ကြိမ်ကိုပေါင်း၍ ကြွင်းသော သုံး ဝါးသော မဂ်၁က
 ဝဋ်ဖြင့် ဘာဝနာမဂ်ဖြင့်၊ ယောဂီပုဂ္ဂိုလ်နိဗ္ဗာန်ကို မျက်မှောက်
 မြေ၏) ကုတိ၊ ဤသို့။ ဒုတိယိ ပိပု ဝါး အပြားရှိ သည်လည်း
 ဖြစ်သော။ သာသန္တိ ကြိယာ၊ ထိုဒဿန မဂ် အလို၊ ဘာဝနာ မဂ်
 အလိုအား ဖြင့်၊ ယောဂီပုဂ္ဂိုလ်^{နိဗ္ဗာန်ကို} မျက်မှောက် မြေဖြင့်ကို ကုတိ
 ဤအဘိသဇယ ဂါထာ၌ အဓိပေတ၊ လိုအပ်၏။ (အဋ္ဌက
 ထာနုက)။ (ဤအဋ္ဌကထာ၌ သန္တိကြိယာပုဒ်၏ ပရိယာယ်
 ကို ဝှိုကာ၌၊ ဒဿနကိစ္စပုဒ်ဟု မှတ်ထင်သည်ဖြစ်၍ နိဿ
 ရေး မှား ပုံကား)။ တတော်ဝေ၊ ထို့ကြောင့်သာလျှင်။ ဇိတံ
 ဂေါတြာ သူညာကံ၊ ထိုဂေါတြာ သူညာကံကို။ ဝိညာဏာဓိတုနံ၊ ဝိညာ
 ဏာဓိတိတို့၏ ဝိသယံ၊ အာဂုံကို ဥဒ္ဓေသန္တိ၊ ညွှန်ပြတတ်သည်
 ဖြစ်၍၊ ဒဿနကိစ္စ၊ ညွှန်ပြသော ကိစ္စကို။ ကရေန္တိ၊ မြဲတတ်သော။
 ကြိယမနောဓိတုဝိယ၊ ကြိယမနောဓိတိကဲ့သို့၊ မဂ္ဂဿ၊ မဂ်၏
 အာဝဇ္ဇနဋ္ဌာနိယံ၊ အာဝဇ္ဇနဋ္ဌာနိဂြိ၏ဟူ၍၊ ဝုစ္စတိ၊ သို့အပ်၏
 (ဝှိုကာနုက)။

နိဿမည်သည်ကား၊ ဝိနိစ္ဆယ အရာဋ္ဌာန ကျ၏ ဝိနိစ္ဆယမည်
 သည်ကား၊ မှန်သော အရာဋ္ဌာန ကျ၏ မှန်သော အရာဋ္ဌာန နိဿ
 ကို၊ အမှားကိုလည်း သိမှ၊ အမှန်ကိုလည်း သိမှ၊ အဓိပ္ပါယ်ကျ
 ဆိုသော မည်သည်ကား၊ အမှား အမှန်ထင်ရှားသော အခြင်း
 အရာ၊ ကုန်စင်အောင်ပါမှ၊ လိုအပ်သော အဓိပ္ပါယ်ကို ရသည်။
 လိုအပ်သော အဓိပ္ပါယ်ကို ရအောင်၊ ဥပမာ- ဥပမေး၊ နိတတ္ထ-နေ
 ယျတ္ထ၊ ကုန်စင်အောင်အနက်မပေးမီ၊ ရှေးအဘို့ ကာလက၊ ဝိညာ
 ဏာဓိတုနံ-ပုဒ်ကိုလည်း ထောက်၊ ဝိသယံ- ပုဒ်ကိုလည်း ထောက်။
 ကိစ္စ-ပုဒ်ကိုလည်း ထောက်၊ ကြိယမနောဓိတု-ပုဒ်ကိုလည်း
 ထောက်။ ကြိယမနောဓိတု-ပုဒ်ကို ထောက်သော်ကား- ပဉ္စ
 န္ဒါဂ္ဂာဝဇ္ဇနဋ္ဌာနိ။ ကိစ္စ-ပုဒ်ကို ထောက်သော်ကား- ငါးဋ္ဌာနကိစ္စ၊ ဒဿန
 ကိစ္စ၊ သဝနကိစ္စ၊ ဃာယနကိစ္စ၊ သာယနကိစ္စ၊ ဗုသနကိစ္စ။ ငါး
 ဋ္ဌာနကိစ္စ သမ္ပန္နိ။ စက္ခုဝိညာဏဿ၊ သောတဝိညာဏဿ၊ ဃာန
 ဝိညာဏဿ၊ ဇိဝှိဝိညာဏဿ၊ ကာယဝိညာဏဿ။ ဝိသယံ-
 ပုဒ်ကို ထောက်သော်ကား- ငါးဋ္ဌာန ဝိသယံ၊ ဂူပါဂုံ- သဒ္ဓါဂုံ-
 ဂန္ဓီဂုံ- ဂုသာဂုံ- မေတ္တဗ္ဗိဂုံ။ ငါးဋ္ဌာန ဝိသယံ သမ္ပန္နိကို ထောက်
 သော်ကား- ငါးဋ္ဌာန သမ္မာနိ၊ ပဉ္စဝိညာဏ်ထည်။ စက္ခုဝိညာ
 ဏဿ၊ သောတဝိညာဏဿ၊ ဃာနဝိညာဏဿ၊ ဇိဝှာဝိညာ

ကလေး၊ ကလေးဝိညာဏကလေး။ ပညာဝိညာဏကိုထောက်ထားကလေး၊
 ဝိညာဏကလေးတို့၊ ပညာဝိညာဏကလေးတို့၏အနက်ပေး။ ဇေတုပုဒ်
 ကိုလည်းထောက်။ ဝိသယံ - ပုဒ်ကိုလည်းထောက်။ ကိစ္စံ - ပုဒ်ကို
 လည်းထောက်။ မဂ္ဂဿ - ပုဒ်ကိုလည်းထောက်။ အာဝဇ္ဇနဂြိုဟ်နိယံ
 ပုဒ်ကိုလည်းထောက်။ အာဝဇ္ဇနဂြိုဟ်နိယံ - ပုဒ်ကိုထောက်ထားကလေး၊
 မနောဒွါရဝဇ္ဇနဂြိုဟ်နိယံ - မနောဒွါရဝဇ္ဇနဂြိုဟ်နိယံကိုထောက်ထား
 ကလေး၊ သောတာပတ္တိမဂ်၏မနောဒွါရဝဇ္ဇနဂြိုဟ်နိယံ - ဂေါတြာဘူတ
 ကြိမ်၊ သကဒါဂါမိမဂ်၏မနောဒွါရဝဇ္ဇနဂြိုဟ်နိယံ - ဂေါတြာဘူတ
 ကြိမ်၊ အနာဂါမိမဂ်၏မနောဒွါရဝဇ္ဇနဂြိုဟ်နိယံ - ဂေါတြာဘူတကြိမ်။
 အဂ္ဂဟတ္ထမဂ်၏မနောဒွါရဝဇ္ဇနဂြိုဟ်နိယံ - ဂေါတြာဘူတကြိမ်။
 ကိစ္စံ - ပုဒ်ကိုထောက်ထားကလေး။ လေးဂြိုဟ်နိယံ - သောတာပတ္တိ
 မဂ်၏သတ္တိကာတဗ္ဗကိစ္စံ။ သကဒါဂါမိမဂ်၏သတ္တိကာတဗ္ဗကိစ္စံ။
 အနာဂါမိမဂ်၏သတ္တိကာတဗ္ဗကိစ္စံ။ အဂ္ဂဟတ္ထမဂ်၏သတ္တိကာ
 တဗ္ဗကိစ္စံ။ ဝိသယံ - ပုဒ်ကိုထောက်ထားကလေး။ လေးဂြိုဟ်နိယံ
 ယံ - သောတာပတ္တိမဂ်၏နိဗ္ဗာန်အာရုံ၊ သကဒါဂါမိမဂ်၏နိဗ္ဗာန်
 အာရုံ။ အနာဂါမိမဂ်၏နိဗ္ဗာန်အာရုံ။ အဂ္ဂဟတ္ထမဂ်၏နိဗ္ဗာန်အာရုံ။
 လေးကြိမ်ကိုပေါင်း၍ အပေါင်း လိုက်တကြိမ်တည်းပြုသော၊
 မဂ္ဂဿ - ပုဒ်ကိုထောက်ထားကလေး။ ဇေတုဂေါတြာဘူတကလေး၊ လေး
 ကြိမ်ကိုပေါင်း၍ အပေါင်း လိုက်တကြိမ်တည်းပြုသော၊ ထို
 ဂေါတြာဘူတကလေးကို - ဟုအနက်ပေး။ "

တတောဇေတု၊ ထို့ကြောင့်သာလျှင်။ စက္ခုဝိညာဏကလေး၊
 စက္ခုဝိညာဏ၏ဝိသယံ၊ ရူပါရုံကို။ သောတာပိညာဏကလေး၊
 သောတာပိညာဏ၏ဝိသယံ၊ သဒ္ဓါရုံကို။ ဃာနဝိညာဏကလေး၊
 ဃာနဝိညာဏ၏ဝိသယံ၊ ဂန္ဓိရုံကို။ ဇိဝှိဝိညာဏကလေး၊ ဇိဝှိဝိ
 ညာဏ၏ဝိသယံ၊ ဂုဿာရုံကို။ ကာယဝိညာဏကလေး၊ ကာယ
 ဝိညာဏ၏ဝိသယံ၊ ဖေါဂ္ဂဗ္ဗိရုံကို။ ဥဒ္ဓေသဒ္ဓိ၊ ပြုသော။ စက္ခု
 ဝိညာဏကလေး၊ စက္ခုဝိညာဏ၏ဒဿနကိစ္စံ၊ ဖြစ်သောကိစ္စကို။
 သောတာပိညာဏကလေး၊ သောတာပိညာဏ၏ဒဿနကိစ္စံ၊ ကြား
 သောကိစ္စကို။ ဃာနဝိညာဏကလေး၊ ဃာနဝိညာဏ၏ဒဿန
 ကိစ္စံ၊ နံသောကိစ္စကို။ ဇိဝှိဝိညာဏကလေး၊ ဇိဝှိဝိညာဏ၏
 သာယနကိစ္စံ၊ စားသောကိစ္စကို။ ကာယဝိညာဏကလေး၊ ကာ
 ယဝိညာဏ၏ဒဿနကိစ္စံ၊ ထိသောကိစ္စကို။ ကရောန္တိ၊ ပြုသော။
 ကြိယမနောဓိတု၊ ကြိယမနောဓိတုကို။ ဝိညာဏကလေးတို့၊
 ပညာဝိညာဏကလေးတို့၏အာဝဇ္ဇနဂြိုဟ်နိယံ၊ ပညာဒွါရဝဇ္ဇန
 ကိစ္စံ၊ အာဂုဏ္ဍိနကျ၏ဟူ၍။ ဝုစ္ဆတိဝိသယံ၊ သို့အာဟိသကံသို့။
 တထာ၊ ထိုအာရုံ။ သောတာပတ္တိမဂ္ဂဿ၊ သောတာပတ္တိမဂ်၏

ဝိသယံ၊ နိဗ္ဗာန်အာဂုံကို။ သကဒါဂါမိမဂ္ဂဿ၊ သကဒါဂါမိမဂ္ဂဿ၊ ဝိသယံ၊ နိဗ္ဗာန်အာ
 နိဗ္ဗာန်အာဂုံကို။ အနာဂါမိမဂ္ဂဿ၊ အနာဂါမိမဂ္ဂဿ၊ ဝိသယံ၊ နိဗ္ဗာန်အာ
 ဂုံကို။ အရဟတ္တမဂ္ဂဿ၊ အရဟတ္တမဂ္ဂဿ၊ ဝိသယံ၊ နိဗ္ဗာန်အာဂုံကို
 ဥဒ္ဒေသန္တံ၊ ပြုသော။ သောတာပတ္တိမဂ္ဂဿ၊ သောတာပတ္တိမဂ္ဂဿ။
 သန္တိကာတဗ္ဗကိစ္စံ၊ မျက်မှောက်ပြုသောကိစ္စကို။ သကဒါဂါမိမဂ္ဂဿ၊
 သကဒါဂါမိမဂ္ဂဿ၊ အနာဂါမိမဂ္ဂဿ၊ သန္တိကာတဗ္ဗကိစ္စံ၊ မျက်
 မှောက်ပြုသောကိစ္စကို။ အရဟတ္တမဂ္ဂဿ၊ အရဟတ္တမဂ္ဂဿ။ သန္တိ
 ကာတဗ္ဗကိစ္စံ၊ မျက်မှောက်ပြုသောကိစ္စကို။ ကရောန္တံ၊ ပြုသော။ ဇိတ်
 ဂေါတြာဘူညာဏံ၊ လေးကြိမ်ကိုပေါင်း၍ အပေါင်းလိုက်တကြိမ်
 တည်း ပြုသော။ ထိုဂေါတြာဘူညာဏံကို။ မဂ္ဂဿ၊ လေးကြိမ်ကိုပေါင်း
 ၍ အပေါင်းလိုက်တကြိမ်တည်း ပြုသောမဂ္ဂဿ။ အာဝဇ္ဇနုပ္ပါနိယံ၊
 မနောဒွါဂာဝဇ္ဇနံ၊ ကိစ္စ၊ အရာဌာနကျ ဖြစ်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ (ဋီ
 ကာနံ)။

ကျသို့၊ ဥပမာ- ဥပမေး၊ နိတတ္ထ- နေယျတ္ထ၊ ကုန်စင်အောင်
 အနက်ပေးမှ။ နိဿယမည်သည်ကား၊ ဝိနိစ္ဆယအရာဌာနကျ၏။
 ဝိနိစ္ဆယမည်သည်ကား၊ မှန်သောအရာဌာနကျ၏။ မှန်သော
 အရာဌာနနိဿယကို၊ အမှားကိုလည်း သိမှ၊ အမှန်ကိုလည်း သိမှ။
 အဓိပ္ပါယ်ကျ ဆိုသောမည်သည်ကား၊ အမှားအမှန်ထင်ရှားသော
 အခြင်းအရာ၊ ကုန်စင်အောင်ပါမှ၊ လိုအပ်သောအဓိပ္ပါယ်ကိုရသည်။
 လိုအပ်သောအဓိပ္ပါယ်ကိုရသော်လည်း၊ တပေါင်းတည်းပင်ဖြစ်
 သေး၏ဆိုသော်။ ပရိကံ- ၄-ကြိမ်၊ ဥပစါ- ၄-ကြိမ်၊ အနုလုံ- ၄-ကြိမ်၊
 ဂေါတြာဘူ- ၄-ကြိမ်၊ မဂ္ဂ- ၄-ကြိမ်ကို၊ တပေါင်းတည်း ပြု၍၊ ပရိကံ-
 ဥပစါ- အနုလုံ- ဂေါတြာဘူ- မဂ္ဂ- အပေါင်းလိုက်တကြိမ်တည်း
 ပြုသော။ ဤစကားကို၊ အဋ္ဌကထာပင်ဆိုင်ရာ သောလည်း၊ တတ္ထ
 ပဋ္ဌမမဂ္ဂဉာဏံ တာဝသမ္မုဒေတုကာမေန - ဟူသောအဋ္ဌကထာ
 စကားဖြင့်ပင်လျှင်၊ ထိုလေးပါးသောဉာဏ်တို့တွင်ပဋ္ဌမမဂ္ဂ
 သော၊ သောတာပတ္တိမဂ္ဂဿ၊ ပုဗ္ဗဘာဂ၊ ရှေးအဘို့ဖြစ်သောဝိပဿနာ
 ဉာဏ်အစဉ်မဂ္ဂဿ၊ ထင်သည်တိုင်အောင်၊ ပရိကံ- ဥပစါ- အနုလုံ-
 ဂေါတြာဘူ- သောတာပတ္တိမဂ္ဂဿ၊ အသိးအခြား၊ တပါးတည်းပြု
 သော၊ ဤစကားသည်ကား၊ လိုအပ်သောအဓိပ္ပါယ်ကို၊ မုချဇီကန်၊
 အမှန်ရသောစကားပင်တည်း။ ပရိကံ- ဥပစါ- အနုလုံ- ဟူသုံးပါး၊
 အတယ်ကြောင့် အနုလောမဉာဏ်၊ ပြားသနည်း ဆိုသော်။ သင်္ခါရကို၊
 အနိစ္စ- အနိစ္စ အနိစ္စ ဟူသင်္ခါရကို၊ မုက္ခ- မုက္ခ မုက္ခ ဟူသင်္ခါရကို၊ အနိစ္စ
 အနိစ္စ အနိစ္စ ဟူ၊ တပါးပါးသောလက္ခဏာကို၊ သုံးကြိမ်ပြုသော။

အလို့အားဖြင့် ပရိုကံတကြိမ်၊ ဥပစါတကြိမ်၊ အနုလုံတကြိမ်၊ သို့
 ကြိမ်အာဂုံဖြူသော အနုလောမဉာဏ်သည်ကား၊ ပဌမအကြိမ်၊
 ပရိုကံအမည်ဖြင့်သာထူး၊ ဇနိပတိယအကြိမ်၊ ဥပစါအမည်ဖြင့်၊
 သာထူး၊ ဇနိပတိယအကြိမ်၊ အနုလုံအမည်ဖြင့်သာထူး၊ ဇနိပတိ
 အားဖြင့်သောကား၊ မထူး၊ မပြား၊ အနုလောမဉာဏ်တပါးပင်
 တည်း။ ထို့ကြောင့်၊ ပရိုကံ-ဥပစါ၊ အနုလုံ-ဂေါတြာဘူထိုလေး
 ဆူသော ဉာဏ်တို့တွင်ပဉ္စ-မဆိုမူဗျ၊ ထို-အနုလောမဉာဏ်ဂေါ
 .တြာဘူဉာဏ်-၂-ပါးတို့တွင်၊ အနုလောမဉာဏ်သည်ကား၊ နိဗ္ဗာန်
 ကို ဖုံးအုပ်သော ကိလေသာအမှိုက်မြှောင်ကို။ ထူထဲသောကိ
 လေသာအမှိုက်မြှောင်ကို၊ ပရိုကံဖြင့်၊ မထူမပါးသော ကိလေသာ
 အမှိုက်မြှောင်ကို၊ ဥပစါဖြင့်၊ ပါးသော ဣသော ကိလေသာအမှိုက်
 မြှောင်ကို၊ အနုလုံဖြင့်၊ ပယ်ခြင်းငှာကား၊ စွမ်းနိုင်၏။ နိဗ္ဗာန်ကို
 အာဂုံဖြူခြင်းငှာကား၊ မစွမ်းနိုင်၊ ဂေါတြာဘူဉာဏ်သည်ကား၊ နိဗ္ဗာန်
 ကို အာဂုံဖြူခြင်းငှာကား၊ စွမ်းနိုင်၏။ နိဗ္ဗာန်ကို ဖုံးအုပ်သော၊ ကိ
 လေသာအမှိုက်မြှောင်ကို၊ ပယ်ခြင်းငှာကား၊ မစွမ်းနိုင်၊ ထို့ကြောင့်၊
 နိဗ္ဗာန်ကို အာဂုံဖြူ၏။ ကိလေသာကို မပယ်ခြင်းကြောင့်၊ ထိုဂေါတြာဘူ
 ဉာဏ်ကို၊ သောတာပတ္တိမဂ်၏ အာဝဇ္ဇန်းဟူ၍၊ ဆိုအပ်၏။ ထိုဂေါ
 .တြာဘူဉာဏ်သည်သာလျှင်၊ အာဝဇ္ဇန်း မဟုတ်သည်ဖြစ်လျက်
 လည်း၊ အာဝဇ္ဇန်းကဲ့သို့၊ သောတာပတ္တိမဂ်၏ အာဝဇ္ဇန်း၌၊ နှိပ်
 စာည်၍၊ ဤသို့ ဖြစ်လော့ဟု-သောတာပတ္တိမဂ်အား၊ အမှတ်သညာ
 ကို၊ ပေး၍ ဖြုတ်၏။ သောတာပတ္တိမဂ်သည်လည်း၊ ထိုဂေါတြာဘူ
 ဉာဏ်သည်၊ ပေးအပ်သော အမှတ်သညာကို၊ မလွှတ်မူဗျသာလျှင်၊
 မခြားမပြတ်၊ အစဉ်စပ်သော အလို့အားဖြင့်၊ ထိုဂေါတြာဘူဉာဏ်သို့
 အစဉ်လိုက်သည်ဖြစ်၍၊ ဘဝအသချေ၊ မရေတွက်နိုင်ကုတ၊
 ဘယ်အခါကာလမှ၊ မသောက်ထွင်းဘူးသော၊ ဘဝအသချေ၊ မ
 ရေတွက်နိုင်ကုတ၊ ဘယ်အခါကာလမှ၊ မပေါက်ခွဲဘူးသော၊
 နောသရုံး၊ ဒေါသရုံး၊ မောဟရုံးကို၊ သောက်ထွင်းပေါက်ခွဲလျက်
 သာလျှင်ဖြစ်၏။

တတ္ထ အနုလောမံ သစ္စပဋိစ္စာဒကံ ကိလေသတမံ ဝိနောဒေတံ
 သက္ကောတံ၊ နနိဗ္ဗာန်မာဂ္ဂဗ္ဗကံကာတံ၊ ဂေါတြာဘူနိဗ္ဗာန်မေဝအာဂုဇ္ဇ
 ကံကာတံ သက္ကောတံ၊ နသစ္စပဋိစ္စာဒကံ တမံ ဝိနောဒေတံ၊ ပ
 တေနေဝစေတံ မဂ္ဂဿအာဝဇ္ဇနံ ဝုစ္ဆတိ၊ တဦးအနာဝဇ္ဇနံ ဝိသမာနံ
 အာဝဇ္ဇနံ ဤနေဥတ္တာ ဝေဒနိဗ္ဗတ္တာ ဟိတိ မဂ္ဂဿ သညံ ဒတ္တာဝိယ
 နိဂုဇ္ဈတိ၊ မဂ္ဂေါပိတေနိဗ္ဗသညံ အမုဇ္ဈိတ္တာဝ အဝိစိသန္တ ကိဝသော
 တံ ဉာဏံ အနုဗ္ဗမာနော အနိဗ္ဗိန္ဒုပုဗ္ဗံ အပဒါလိတပုဗ္ဗံ လောဘက္ခန္ဓံ
 ဒေါသက္ခန္ဓံ မောဟက္ခန္ဓံ နိဗ္ဗိန္ဒုမာနောဝံ ပဒါလယ မာနောဝနိဗ္ဗတ္တံ။

တတ္ထ၊ ထိုအခူလောမညာဏ်၊ ဂေါတြာဘူညာဏ်၊ ဝါးတို့တွင်
 အခူလောမံ၊ အခူလောမညာဏ်သည်ကား၊ သစ္စပဋိစ္ဆာဒကံ၊ နိဂောဓ
 သံစွာကို ဖုံးအုပ်သော၊ ကိလေသာတမ်း၊ ကိလေသာအမှိုက်မြှောင်ကို
 ဝိနောဒေတုံ၊ ပယ်ခြင်းငှာ၊ သက္ကောတိ၊ စွမ်းနိုင်၏။ နိဗ္ဗာန်၊ နိဗ္ဗာန်ကို
 အာဂုဗ္ဗကံကာတုံ၊ အာဂုံဖြင့်ငှာကား။ နသက္ကောတိ၊ မစွမ်းနိုင်
 ဂေါတြာဘူ၊ ဂေါတြာဘူညာဏ်သည်ကား။ နိဗ္ဗာန်မေဝ၊ နိဗ္ဗာန်ကိုသာ
 လျှင်။ အာဂုဗ္ဗကံကာတုံ၊ အာဂုံဖြင့်ငှာ၊ သက္ကောတိ၊ စွမ်းနိုင်၏။
 သစ္စပဋိစ္ဆာဒကံ၊ နိဂောဓသံစွာကို ဖုံးအုပ်သော။ တမ်း၊ ကိလေသာ
 အမှိုက်မြှောင်ကို။ ဝိနောဒေတုံ၊ ပယ်ခြင်းငှာကား။ နသက္ကောတိ၊ မ
 စွမ်းနိုင်၊ စောနေဝစ၊ ထို့ကြောင့်သာလျှင်လည်း၊ ဖိတ်ဂေါတြာဘူညာ
 ကံ၊ ထိုဂေါတြာဘူညာဏ်ကို၊ မဂ္ဂဿ၊ သောတာပတ္တိ မဂ်၏။ အာဝဇ္ဇ
 နန္တိ၊ အာဝဇ္ဇန်းဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ တပ္ပိတံ ဝေဂေါတြာဘူညာကံ၊
 ထိုဂေါတြာဘူညာဏ်သည်သာလျှင်၊ အနာဝဇ္ဇနန္တိ သမာနံ၊ အာဝဇ္ဇန်း
 မပုတ်သည်ဖြစ်လျက်လည်း။ အာဝဇ္ဇနံဝိယ၊ အာဝဇ္ဇန်းကဲ့သို့၊ မဂ္ဂဿ၊
 သောတာပတ္တိ မဂ်၏။ အာဝဇ္ဇနုဂ္ဂါနေ၊ အာဝဇ္ဇန်းဂ္ဂါနုဂ္ဂါ၊ ဝုတ္တာ၊ တည်
 ဖြူ။ ဝေဝနိဗ္ဗတ္တာတိ၊ ဖြူသို့ ဖြစ်လော။ ကုတိ၊ ဖြူသို့၊ အဝုတ္တန္တိ၊ မဆို
 သော်လည်း၊ ဝုတ္တိ၊ ဆိုသလို။ မဂ္ဂဿ၊ သောတာပတ္တိ မဂ်အား။ သ
 ညံ၊ အမှတ်သည်ကို။ ဒတ္တာ၊ ပေး၍၊ နိဂုဗ္ဗတိ၊ မြတ်၏။ မဂ္ဂေါပိ၊
 သောတာပတ္တိ မဂ်သည်လည်း။ စောနု၊ ထိုဂေါတြာဘူညာဏ်သည်
 ဒိန္နုသည်။ ပေးအပ်သော အမှတ်သည်ကို။ အနုဗ္ဗိတ္တာဝ၊ မလွတ်
 မူ၍သာလျှင်၊ အဝိစိသန္တတိဝသေနံ၊ မခြားမဖြတ်၊ အစဉ်စပ်သော
 အလိုအားဖြင့်။ တံညာကံ၊ ထိုဂေါတြာဘူညာဏ်သို့၊ အနုဗ္ဗိယာနော၊
 အစဉ်လိုက်သည်ဖြစ်၍၊ အနိဗ္ဗိန္နံ ပုဗ္ဗံ၊ မဘေးကံထွင်းဘူးသော။
 အပဒါလိတပုဗ္ဗံ၊ မပေးကံခွဲဘူးသော၊ လောဘက္ခန္ဓံ ဒေါသက္ခန္ဓံ မော
 ဟက္ခန္ဓံ၊ လောဘ၊ ခွဲ-ဒေါသ၊ ခွဲ-မောဟ၊ ခွဲကို။ နိဗ္ဗိန္နိယာနောဝ ပဒါ
 လယာနောဝ၊ ဘေးကံထွင်းပေးကံခွဲလျက်သာလျှင်။ နိဗ္ဗတ္တတိ၊
 ဖြစ်၏။

နိမိတ္တ- ပဝတ္တ- အဇ္ဈတ္တပဝတ္တ- ဝုဂ္ဂါန အားဖြင့်- ၄- ဝါးတို့
 တွင်၊ ဂုဗ်-ဝေဒနာသည်၊ သင်္ခါရ-ဝိညာဏ်၊ ခန္ဓပဉ္စက- သင်္ခါရ
 သည်ကား- နိမိတ္တ မည်၏။ ယောဂီပုဂ္ဂိုလ်၏ သန္တာန်၌ အနုဗ္ဗိ
 မညာဏ်အဆုံး၌ သောဝိပဿနာ ညာဏ်၊ တဒဂ်ပဟာနဖြင့်ပယ်
 ခြင်းကြောင့်၊ ယခုအသစ်အသစ်ဖြစ်ခြင်း ငှာထိုက်သော၊ ကိလေ
 သာပင်မရှိ၊ ယခုအသစ်အသစ်၊ အကျိုးဖြစ်ခြင်း ငှာထိုက်သော်၊
 ဘဝတဖန်- ခန္ဓာနာမ်ဂုဗ်ပင်မရှိသော်လည်း၊ မဂ်ညာဏ်- သ
 မုစ္ဆေဒပဟာနဖြင့်၊ မပယ်သမျှ ကာလပတ်လုံး၊ နောင်အသစ်
 အသစ်ဖြစ်ခြင်း ငှာထိုက်သော၊ ကိလေသာသည်ကား- ပဝတ္တ

မည်၏။ ကိလေသပဝတ္တကြောင့်၊ နောင်အသစ်အသစ်အကျိုး
ဖြစ်ခြင်းငှါထိုက်သော၊ ဘဝတဖန်-ခန္ဓာနာမ်ဂုဏ်သည်ကား-
အဇ္ဈတ္တပဝတ္တမည်၏။ ယောက်ျားလျှင်၊ သန္တာန်၌၊ အနုလောမ
ညာဏ်အဆုံးရှိသော၊ ဝိပဿနာညာဏ်၊ တဒဂ်ပဟာနုဖြင့်ပယ်
ခြင်းကြောင့်၊ ယခုအသစ်အသစ်ဖြစ်ခြင်းငှါထိုက်သော၊ ကိလေ
သာပင်မရှိ၊ ယခုအသစ်အသစ်အကျိုးဖြစ်ခြင်းငှါထိုက်သော၊
ဘဝတဖန်-ခန္ဓာနာမ်ဂုဏ်ပင်မရှိသော်လည်း၊ နောင်အသစ်အသစ်
ဖြစ်ခြင်းငှါထိုက်သော၊ ကိလေသာကိုမဂ်ညာဏ်-သမုဇ္ဈေဒပဟိနု
ဖြင့်ပယ်ခြင်းကြောင့်၊ အဇ္ဈတ္တပဝတ္တ၊ ဘဝတဖန်-ခန္ဓာနာမ်ဂုဏ်
မဖြစ်သောခြေတံခြင်းတို့၏အာဂုံမပြုသော၊ သဘောရှိသည်
၏အဖြစ်သို့ရောက်ခြင်း၊ နောင်အသစ်အသစ်မဖြစ်သော အ
ကျိုးသဘော-ရှိသည်၏အဖြစ်သို့ရောက်ခြင်းသည်ကား-
ဝုတ္တိနုမည်၏။

တဦးသသန္တိယံ^၅ ကိလေသပဝတ္တဘာဝတောစံနိမိတ္တံ အ
သတိမဂ္ဂဘာဝနာယ ဥပ္ပဇ္ဇေန က ဥပါဒိက္ကက္ခန္ဓပဝတ္တဘာဝတော
စတထာဝုတ္တံ၊ ဝုပ္ပဟနန္တ နေသံအာဂုဇ္ဈကာ က ဂုဏ်အာယတိ
အနုပ္ပတ္တိမဇ္ဈတာ ပါဒနန္တံ၊ (ဝုတ္တိကာ)။

တဦးတံဝေပဝတ္တံ၊ ထိုပဝတ္တကိုသာလျှင်သသန္တိယံ၊
မိမိသန္တာန်၌။ ကိလေသပဝတ္တဘာဝတော၊ ကိလေသာ၏အ
စဉ်မပြတ်စပ်သော ပဝတ္တရှိသည်၏အဖြစ်ကြောင့်၊ တံနိ
မိတ္တံ၊ ထိုကိလေသပဝတ္တကြောင့်၊ မဂ္ဂဘာဝနာယ၊ မဂ်ဘာ
ဝနာသည်၊ အသတိ၊ မရှိသော်၊ ဥပ္ပဇ္ဇေန က ဥပါဒိက္ကက္ခန္ဓပဝတ္တ
ဘာဝတောစ၊ နောင်အသစ်အသစ်ဖြစ်ခြင်းငှါထိုက်သော
အကျိုးခန္ဓာ၏အစဉ်မပြတ်စပ်သော၊ ပဝတ္တရှိသည်၏အ
ဖြစ်ကြောင့်လည်း၊ တထာ အဇ္ဈတ္တပဝတ္တတောတိ၊ အဇ္ဈတ္တ
ပဝတ္တတောဟူ၍၊ ဝုတ္တံ၊ ဆိုအပ်၏။ ဝုပ္ပဟနန္တ နာမ၊ ထခြင်း
မည်သည်ကား။ နေသံ၊ ထိုကိလေသပဝတ္တမှထခြင်းကြောင့်၊
အဇ္ဈတ္တပဝတ္တ ဘဝတဖန်-ခန္ဓာနာမ်ဂုဏ်၊ မဖြစ်သောခြေတံခြင်း
တို့၏။ အာဂုဇ္ဈကာ က ဂုဏ်၊ အာဂုဇ္ဈကာ က ဂုဏ်မဇ္ဈတာ ပါဒ
နန္တံ၊ နောင်အသစ်အသစ် အာဂုံမပြုသော သဘောရှိသည်
၏အဖြစ်သို့ရောက်ခြင်းသည်လည်း။ ဝုတ္တိနုနာမ၊ ဝုတ္တိနုပင်
မည်၏။ အာယတိ၊ အနုပ္ပတ္တိ မဇ္ဈတာ ပါဒနန္တံ၊ နောင်အသစ်
အသစ်မဖြစ်သော အကျိုးသဘော-ရှိသည်၏အဖြစ်သို့
ရောက်ခြင်းသည်လည်း။ ဝုတ္တိနုနာမ၊ ဝုတ္တိနုပင်မည်၏။ (ဝုတ္တိကာ)
ဤဝုတ္တိကာအလို၊ အဓိပ္ပါယ်ဆိုသောကား။ မဂ်ထံသော်
ကာလ၊ ဒုဘတော ဝုတ္တိနု။ ဒုဘတော ဝုတ္တိနုအာဂုံ၊ နိမိတ္တဝုတ္တိနု-

ပဝတ္တရတ္ထာနုအားဖြင့်၊ ပါးတို့တွင်၊ နိမိတ္တမှထသည့်ကို နိဗ္ဗာန်ကို
 မင်၊ အာရုံဖြူသည်ဆိုရမည်။ မျက်မှောက်ဖြူသည်ဆိုရ
 ပဝတ္တ မှထသည့်ကို နိဗ္ဗာန်ကို မင်၊ မျက်မှောက်ဖြူသည်ဆိုရ
 မည်။ အာယာဗျူဆိုရမည်နည်း။ ကိလေသာ ပဝတ္တမှထခြင်း
 ကြောင့်၊ ကိလေသာအကြောင်းတင်းရင်း၊ အဇ္ဈိတ္တ ပဝတ္တ
 မဖြစ်သောအကျိုး သဘော၊ သောဏိပုဂ္ဂိုလ်၏ သန္တာန်၌၊ မင်
 ဖြင့် အကြောင်းတင်းသော နိဗ္ဗာန်ထင်သည်ကို၊ နိဗ္ဗာန်ကို မင်
 မျက်မှောက်ဖြူသည်ဆိုရမည်။ အာရုံဖြူသည်ဆိုရမည်။ အ
 ကြောင်းတင်းသောကြောင့်၊ မဖြစ်သော အကျိုး သဘော၊
 သောဏိပုဂ္ဂိုလ် ၏ သန္တာန်၌၊ မင်ဖြင့်ဆိုက်ရောက်သည်ကို
 နိဗ္ဗာန်ဟောင်း၊ ဟုတ်သလော၊ မဟုတ်သလော၊ စောကြောင့်
 သောညာဏ်၌၊ မပျောက်နိဗ္ဗာန်၊ ဆိုက်ရောက်ဟန်ကို၊ အမှန်သိနိုင်
 ကြမည်။ "

သဒါအတ္တိ နိဗ္ဗာန်။ (ကထာဝတ္ထု)။ "နိဗ္ဗာန်နေအေဝီတံ၊
 အနုအနာဂတံ၊ နပစ္စုပ္ပန်၊ နုပ္ပဗ္ဗန္တံ၊ နုဇနုပ္ပန္တံ၊ နုပ္ပပ္ပိဒနီယံ။ (မိ
 လိန္ဒုပညာ)။ "မဂ္ဂေနပတ္တဗ္ဗော၊ နုပ္ပပ္ပိဒေတဗ္ဗော။ (အနုကထာ)။
 သဒါ၊ အာရိခပသိမံ။ နိဗ္ဗာန်၊ နိဗ္ဗာန်သည်။ အတ္တိ၊ ၎်၏။
 နိဗ္ဗာန်၊ နိဗ္ဗာန်သည်။ နေအေဝီတံ၊ အထိတ်လည်းမပဉ္စတံ။
 နအနာဂတံ၊ အနာဂတ်လည်းမပဉ္စတံ။ နပစ္စုပ္ပန်၊ ပစ္စုပ္ပန်လည်း မ
 ဟုတ်။ နုပ္ပဗ္ဗန္တံ၊ ဖြစ်ပြီးသည်လည်းမပဉ္စတံ။ နုဇနုပ္ပန္တံ၊ မဖြစ်သေး
 သည်လည်းမဟုတ်။ နုပ္ပပ္ပိဒနီယံ၊ ဖြစ်စေအပ်သည်လည်းမပဉ္စတံ။
 မဂ္ဂေန၊ မင်ဖြင့်။ နိရောဓော၊ နိဗ္ဗာန်သို့။ ပတ္တဗ္ဗော၊ ရောက်
 အပ်၏။ မဂ္ဂေန၊ မင်သည်။ နိရောဓော၊ နိဗ္ဗာန်ကို။ နုပ္ပပ္ပိဒေတဗ္ဗော၊
 မဖြစ်စေအပ်။ "

အနုလောမညာဏ်အဆုံး၌ သောဝီပဿနာညာဏ်သည်ကား၊
 နိမိတ္တကို အာရုံဖြူသည်၏ အဖြစ်ကြောင့်၊ နိမိတ္တမှထလည်း မထ။
 ပဝတ္တ ၏ အကြောင်းဖြစ်သော ကိလေသာကို မပယ်ခြင်းကြောင့်
 ပဝတ္တ မှထလည်း မထ။ "

လောကီယဝီပဿနာပရိ၊ နိမိတ္တာရမ္မဏာတ္တာစေဝ ပဝတ္တိကံ၊
 ရုဏာဿစ သမုဒယဿ အသမုဒ္ဓိန္ဒ နုတော၊ နေဝနိမိတ္တာ၊ နပဝတ္တာ
 ဝိဒ္ဓာတိ။ "

လောကီယဝီပဿနာပရိ၊ အနုလောမညာဏ်အဆုံး၌ သောဝီပဿနာ
 ကိဝီပဿနာသည်ကား။ နိမိတ္တာရမ္မဏာတ္တာစေဝ၊ နိမိတ်ကို အာရုံ
 ဖြူသည်၏ အဖြစ်ကြောင့်လည်းကောင်း။ ပဝတ္တိကာရုဏာဿ၊ ပဝတ္တ
 ၏အကြောင်းဖြစ်သော။ သမုဒယဿ၊ သမုဒယကိလေသာကို။ အ
 သမုဒ္ဓိန္ဒ နုတောစ၊ မပယ်ခြင်းကြောင့်လည်းကောင်း။ နိမိတ္တာ၊ နိ

မိတ္တူ မှု။ နံဝုဠာတိ၊ မထ။ ပဝတ္တု၊ ပဝတ္တု မှု။ နံဝုဠာတိ၊ မထ။

၂ ဂေါတြဘူ ဉာဏ်သည်ကား၊ ပဝတ္တု အါ အကြောင်း ဖြစ်
သော ကိလေသာကို မပယ်ခြင်းကြောင့်၊ ပဝတ္တု မှု မထ။ နိဗ္ဗာန်ကို
အာရုံပြုခြင်းကြောင့်၊ နိမိတ္တု မှု ထအါ။ ထို့ကြောင့်၊ ဂေါတြဘူ ဉာဏ်
သည်၊ ဧကတောဝုဠာ နှင့် မည်အါ။ "

ဂေါတြဘူ ဉာဏ် သမုဒယ သာ အသမုတ္တိ နှင့် တော ပဝတ္တု
နံဝုဠာတိ။ နိဗ္ဗာန် ရုမ္မဏတော ပန၊ နိမိတ္တု ဝုဠာတိ တိ ဧက
တော ဝုဠာ နှင့် ဟောတိ။ "

ဂေါတြဘူ ဉာဏ်၊ ဂေါတြဘူ ဉာဏ်သည်ကား၊ ပဝတ္တု ကာ
ရုဏာ သာ၊ ပဝတ္တု အါ အကြောင်း ဖြစ်သော။ သမုဒယ သာ၊ သမုဒ
ယ ကိလေသာ ကို။ အသမုတ္တိ နှင့် တော၊ မပယ်ခြင်းကြောင့်။
ပဝတ္တု၊ ပဝတ္တု မှု။ နံဝုဠာတိ၊ မထ။ နိဗ္ဗာန် ရုမ္မဏတော ပန၊ နိဗ္ဗာ
န်ကို အာရုံ ပြုခြင်းကြောင့် ကား။ နိမိတ္တု၊ နိမိတ္တု မှု။ ဝုဠာတိ၊ ထ
အါ။ ထိုတိ၊ ထို့ကြောင့်။ ဂေါတြဘူ ဉာဏ်၊ ဂေါတြဘူ ဉာဏ်သည်။ ဧ
ကတော ဝုဠာ နှင့်၊ ဧကတော ဝုဠာ နှင့် မည်သည်။ ဟောတိ၊ ဖြစ်အါ။ "

မဂ် ဉာဏ်သည်ကား၊ နိမိတ္တုကို အာရုံ မပြုသည်အါ အဖြစ်
ကြောင့်၊ နိမိတ္တု မှု လည်း ထအါ။ ပဝတ္တု အါ အကြောင်း ဖြစ်သော
ကိလေသာကို မပယ်ခြင်းကြောင့်၊ ပဝတ္တု မှု လည်း ထအါ။ ထို့ကြောင့်
မဂ် ဉာဏ်သည်၊ ဒုဘတော ဝုဠာ နှင့် မည်အါ။ "

ဣမာ နိ ခတ္တာ ရှိ ပိ ဉာဏာ နိ၊ အနိမိတ္တာ ရုမ္မဏတ္တာ၊ နိမိတ္တု
တော ဝုဠာ ဟန္တိ။ သမုဒယ သာ သမုတ္တိ နှင့် တော ပဝတ္တု ဝုဠာ ဟန္တိ
တိ ဒုဘတော ဝုဠာ နှင့် ဟောန္တိ။ "

ဣမာ နိ ခတ္တာ ရှိ ပိ ဉာဏာ နိ၊ ကျလေးပါးသော မဂ် ဉာဏ် ဝဉ္စိ
သည်ကား။ အနိမိတ္တာ ရုမ္မဏတ္တာ၊ နိမိတ္တုကို အာရုံ မပြုသည် အါ
အဖြစ်ကြောင့်။ နိမိတ္တု တော၊ နိမိတ္တု မှု။ ဝုဠာ ဟန္တိ၊ ထကုန်အါ။
ပဝတ္တု ကာ ရုဏာ သာ၊ ပဝတ္တု အါ အကြောင်း ဖြစ်သော။ သမုဒယ သာ၊
သမုဒယ ကိလေသာ ကို။ သမုတ္တိ နှင့် တော၊ မပယ်ခြင်းကြောင့်။ ပ
ဝတ္တု၊ ပဝတ္တု မှု။ ဝုဠာ ဟန္တိ၊ ထကုန်အါ။ ထိုတိ၊ ထို့ကြောင့်။ ဣမာ နိ ခတ္တာ
ရှိ ပိ ဉာဏာ နိ၊ ကျလေးပါးသော မဂ် ဉာဏ် ဝဉ္စိ သည်လည်း။ ဒုဘတော
ဝုဠာ နှင့်၊ ဒုဘတော ဝုဠာ နှင့် မည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်အါ။ "

နိမိတ္တု-ပဝတ္တု-၂ ပါးစုံ မှု မဂ်ထပုံ ကား။

ကထံ၊ ဒုဘတော ဝုဠာ နှင့် ဝိဝဋ်နေ ပညာ မဂ္ဂေ ဉာဏံ။ သောတာ
ပတ္တိ မဂ္ဂင်္ဂုဏေ ဒဿနဋ္ဌေ န သမ္မာဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိ ယာ ဝုဠာတိ။ တဒ
နံ ဝတ္တု က ကိလေသေ ပတိ စ ဝဇ္ဇေ ပတိ စ ဝုဠာတိ။ ဗပဒိဒ္ဓါ စ သဗ္ဗနိ
မိတ္တေ ပတိ ဝုဠာတိ။ တေ န ဝုဠာတိ ဒုဘတော ဝုဠာ နှင့် ဝိဝဋ်နေ ပညာ
မဂ္ဂေ ဉာဏန္တိ။ ဒံသိ နိဂ္ဂေ ပနဋ္ဌေ န သမ္မာသင်္ကပ္ပေ၊ မိစ္ဆာ သင်္ကပ္ပ

ပရိဂ္ဂဟဋ္ဌေန သမ္မာဝါစါ မိစ္ဆာဝါစာယ။ သမုဋ္ဌာနဋ္ဌေန သမ္မာကမ္မ
 နှောမိစ္ဆာကမ္မန္တာ။ ဝေါဒါနဋ္ဌေန သမ္မာအာရိဝေါ မိစ္ဆာအာရိဝါ။
 ပဂ္ဂဟဋ္ဌေန သမ္မာဝါယာမော မိစ္ဆာဝါယာမာ။ ဥပဋ္ဌာနဋ္ဌေန သ
 မ္မာသတိ မိစ္ဆာသတိယာ။ အဝိက္ခေပဋ္ဌေန သမ္မာသမာဓိ မိစ္ဆာ
 သမာဓိတောပုဋ္ဌာတိ။ တဒန္တဝတ္တက ကိလေသေပဟိစ ခန္ဓေဟိစ
 ပုဋ္ဌာတိ။ ဗဟိဒ္ဓါစသဗ္ဗနိမိတ္တေဟိ ပုဋ္ဌာတိ။ တေန ပုစ္ဆတိ ဒုတ
 တောပုဋ္ဌာနထိဝဋ္ဌနေ ပညာ မဂ္ဂေဉာဏန္တိ။
 ဒုတတောနိမိတ္တ-ပဝတ္တ-၂-ပါးစုံမှ။ ပုဋ္ဌာန၊ ထ၍။ ဝိဝဋ္ဌနေ
 ပညာ၊ ထ-နောက်တဖန် အောက်ပြန်မလည်သော ပညာသည်။
 မဂ္ဂေဉာဏံ၊ မဂ်ဉာဏ်မည်၏။ တံဉာဏံ၊ ထိုမဂ်ဉာဏ်သည်ကား။
 ကထံပောတိ၊ အစာယသို့ ဖြစ်သနည်း။ သောတာပတ္တိမဂ္ဂက္ခဏေ၊
 သောတာပတ္တိမဂ်ခဏာဒွ။ ဒဿနဋ္ဌေန၊ မြင်သောအနက်သဘော
 ကြောင့်။ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိသည်။ မိစ္ဆာဒိဋ္ဌိယာ၊ မိစ္ဆာဒိဋ္ဌိမှ။ ပုဋ္ဌာ
 တိ၊ ထ၍။ တဒန္တဝတ္တက ကိလေသေပဟိစ၊ ထိုမိစ္ဆာဒိဋ္ဌိနှင့်အတူ
 လိုက်၍ ဖြစ်သော ကိလေသာတို့မှလည်း။ ပုဋ္ဌာတိ၊ ထ၍။ ခန္ဓေဟိစ၊
 ခန္ဓာတို့မှလည်း။ ပုဋ္ဌာတိ၊ ထ၍။ ဗဟိဒ္ဓါစသဗ္ဗနိမိတ္တေဟိ၊ အလုံးစုံ
 သောသင်္ခါရ-အပနိမိတ်မှ။ ပုဋ္ဌာတိ၊ ထ၍။ တေန၊ ထိုကြောင့်။ ဒုတ
 တော၊ နိမိတ္တ-ပဝတ္တ-၂-ပါးစုံမှ။ ပုဋ္ဌာန၊ ထ၍။ ဝိဝဋ္ဌနေ ပညာ၊ ထ-
 နောက်တဖန် အောက်ပြန်မလည်သော ပညာကို။ မဂ္ဂေဉာဏန္တိ၊
 မဂ်ဉာဏ်ဟူ၍။ ပုစ္ဆတိ၊ ဆိုအပ်၏။ အတိနိဂ္ဂေပနဋ္ဌေန၊ ရှေ့ရှု
 ထင်သော အနက်သဘောကြောင့်။ သမ္မာသက်ပ္ပေါ၊ သမ္မာသက်ပ္ပ
 သည်။ မိစ္ဆာသက်ပ္ပေါ၊ မိစ္ဆာသက်ပ္ပမှ။ ပုဋ္ဌာတိ၊ ထ၍။ ပရိဂ္ဂဟဋ္ဌေန၊
 သိမ်းဆည်းသော အနက်သဘောကြောင့်။ သမ္မာဝါစာ၊ သမ္မာဝါစာ
 သည်။ မိစ္ဆာဝါစာယ၊ မိစ္ဆာဝါစာမှ။ ပုဋ္ဌာတိ၊ ထ၍။ သမုဋ္ဌာနဋ္ဌေန၊ မ-
 ကောင်းမှုပြုရာမှ ထသော အနက်သဘောကြောင့်။ သမ္မာကမ္မန္တာ၊
 သမ္မာကမ္မန္တသည်။ မိစ္ဆာကမ္မန္တာ၊ မိစ္ဆာကမ္မန္တမှ။ ပုဋ္ဌာတိ၊ ထ၍။
 ဝေါဒါနဋ္ဌေန၊ ဖြူစင်သော အနက်သဘောကြောင့်။ သမ္မာအာရိဝေါ၊
 သမ္မာအာရိဝါသည်။ မိစ္ဆာအာရိဝါ၊ မိစ္ဆာအာရိဝါမှ။ ပုဋ္ဌာတိ၊ ထ၍။
 ပဂ္ဂဟဋ္ဌေန၊ ခြီးမြှောက်သော အနက်သဘောကြောင့်။ သမ္မာဝါယာ
 မော၊ သမ္မာဝါယာမသည်။ မိစ္ဆာဝါယာမာ၊ မိစ္ဆာဝါယာမှ။ ပုဋ္ဌာ
 တိ၊ ထ၍။ ဥပဋ္ဌာနဋ္ဌေန၊ ထင်သော အနက်သဘောကြောင့်။ သမ္မာသတိ၊
 သမ္မာသတိသည်။ မိစ္ဆာသတိယာ၊ မိစ္ဆာသတိမှ။ ပုဋ္ဌာတိ၊ ထ၍။ အ
 ဝိက္ခေပဋ္ဌေန၊ မပျံ့လွှင့်သော အနက်သဘောကြောင့်။ သမ္မာသမာဓိ၊
 သမ္မာသမာဓိသည်။ မိစ္ဆာသမာဓိတော၊ မိစ္ဆာသမာဓိမှ။ ပုဋ္ဌာတိ၊
 ထ၍။ တဒန္တဝတ္တက ကိလေသေပဟိစ၊ ထိုမိစ္ဆာသမာဓိနှင့်အတူ လိုက်
 ၍ ဖြစ်သော ကိလေသာတို့မှလည်း။ ပုဋ္ဌာတိ၊ ထ၍။ ခန္ဓေဟိစ၊

မဂ္ဂေဉာဏံ

ခန္ဓာတို့မှလည်း။ ဝုဋ္ဌာတိ၊ ထင်္ဂါ။ ဗဟိဒ္ဓါ စသဗ္ဗနိမိတ္တော ပတိ၊ အံလံး စုံ
သော သင်္ဂါရု-အပနိမိတ်တို့မှလည်း။ ဝုဋ္ဌာတိ၊ ထင်္ဂါ။ တေန၊ ထိုကြောင့်
ဒုဘတော၊ နိမိတ္တ-ပဝတ္တ-၂-ပါးစုံမှ။ ဝုဋ္ဌာန၊ ထင်္ဂါ။ ဝိဝဋ္ဌနေပညာ၊ ထ
နောက်တပနိအာကံပြန်မလည်သောပညာကို။ မဂ္ဂဉာဏန္တိ၊
မဂ်ဉာဏ်ပညာ၏။ ဝုဋ္ဌတိ၊ ဆိုအပ်၏။ "

ဒုက္ခသစ္စာကိုပိုင်းခြားခြင်းကိစ္စ၊ သမုဒယသစ္စာကို ပယ်ခြင်း
ကိစ္စ၊ နိရောဓသစ္စာကို မျက်မှောက်ပြုခြင်းကိစ္စ၊ မဂ္ဂသစ္စာကို ပွား
ခြင်းကိစ္စ၊ ကိစ္စလေးချက်၊ နှစ်ပါးစုံမှ ထသော မဂ်တပြိုင်နက်
ဖြစ်ပုံကား။ "

ယထာပဒီပေါ၊ အပုဗ္ဗံအစရှိမံ၊ ဧကက္ခဏေန စတ္တာရိ ကိစ္စာနိ
ကဏ္ဍေတိ၊ ဝဋ္ဌိံ ဗျာပေတိ၊ အန္ဓကာရံ၊ ဝိမေတိ၊ အာလောကံ ပရိပိဒံ
သေတိ၊ သိနေပံ၊ ပရိယာဒီယတိ၊ ဧဝမေဝ မဂ္ဂဉာဏံ အပုဗ္ဗံ အစရှိမံ
ဧကက္ခဏေန စတ္တာရိသစ္စာနိ အဘိသမေတိ၊ ဒုက္ခံ ပရိညာဘိသမ
ယေန အဘိသမေတိ။ သမုဒယံ၊ ပဟာနာဘိသမယေန အဘိသမေတိ၊
မဂ္ဂံ၊ ဝဘာဝနာဘိသမယေန အဘိသမေတိ၊ နိရောဓံ၊ သစ္စိကြိယာဘိသမ
ယေန အဘိသမေတိ။ ကိံ ဝုတ္တံ၊ ပောတိ၊ နိရောဓံ အာရမ္မဏံ၊ ကရိတွာ
စတ္တာရိပိသစ္စာနိ ပါပကာတိ ပဿတိ ပဋိဝိဇ္ဈတိတိ။ (အဋ္ဌကထာ)

ပါပကာတိတိ အဓိဂစ္ဆတိ သွာယံ အဓိဂမော ဒဿနံ ပဋိဝေဓော
တိ အာဟ ပဿတိ ပဋိဝိဇ္ဈတိတိ။ (ဋီကာ)

ပဒီပေါ၊ မီးသည်။ အပုဗ္ဗံအစရှိမံ၊ မရှေးမနှောင်းတပေါင်း
တည်း။ ဧကက္ခဏေန၊ တပြိုင်နက်သောခဏဖြစ်။ စတ္တာရိ ကိစ္စာနိ၊
လေးပါးသောကိစ္စတို့ကို။ ကဏ္ဍေတိ၊ ပြု၏။ ဝဋ္ဌိံ၊ မီးစာကို။ ဗျာပေတိ
ယထာ၊ လောင်ကျွမ်းစေသကဲ့သို့။ အန္ဓကာရံ၊ အမျိုက်မှောင်ကို။ ဝိ
မေတိယထာ၊ ပယ်ဖျောက်သကဲ့သို့။ အာလောကံ၊ အလင်းကို။ ပရိ
ပိဒံသေတိယထာ၊ ပြသကဲ့သို့။ သိနေပံ၊ သိကို။ ပရိယာဒီယတိယထာ၊
ကုန်စေသကဲ့သို့။ ဧဝမေဝ၊ ကျ်အလူသာလျှင်။ မဂ္ဂဉာဏံ၊ မဂ်ဉာဏ်
သည်။ အပုဗ္ဗံအစရှိမံ၊ မရှေးမနှောင်းတပေါင်းတည်း။ ဧကက္ခဏေန၊
တပြိုင်နက်သောခဏဖြစ်။ စတ္တာရိသစ္စာနိ၊ လေးပါးသော သစ္စာတို့ကို။
အဘိသမေတိ၊ သိ၏။ ဒုက္ခံ၊ ဒုက္ခသစ္စာကို။ ပရိညာဘိသမယေန၊ ပိုင်း
ခြားသောသိခြင်းဖြင့်။ အဘိသမေတိ၊ သိ၏။ သမုဒယံ၊ သမုဒယသစ္စာ
ကို။ ပဟာနာဘိသမယေန၊ ပယ်သောသိခြင်းဖြင့်။ အဘိသမေတိ၊ သိ
၏။ မဂ္ဂံ၊ မဂ္ဂသစ္စာကို။ ဝဘာဝနာဘိသမယေန၊ ပွားသောသိခြင်းဖြင့်။ အ
ဘိသမေတိ၊ သိ၏။ နိရောဓံ၊ နိရောဓသစ္စာကို။ သစ္စိကြိယာဘိသမယ
ေန၊ မျက်မှောက်ပြုသောသိခြင်းဖြင့်။ အဘိသမေတိ၊ သိ၏။ ကိံ၊ အဘယ်
ကို။ ဝုတ္တံ၊ ဝတ္တုဏာမော၊ ဆိုလိုသည်။ ပောတိ၊ ဖြစ်သနည်း။ နိရောဓံ၊
နိဗ္ဗာန်ကို။ အာရမ္မဏံ၊ ကရိတွာ၊ အာရုံပြု၍။ စတ္တာရိပိသစ္စာနိ၊ လေး

ပါးသောသန္တာဝဋ်သို့။ ပါပုဏ္ဏာတိ၊ ရောဏ်အိ။ ပဿတိ၊ မြင်အိ။ ပဋိဝိဇ္ဇာ
တိ၊ ထိုးထွင်းအိ။ ဣတိ၊ ဣဒံစနံ၊ ဣသိသောစကားကို။ ဝုတ္တံဝတ္တု၊ ကာမော
သိလိသညာ။ ဟောတိ၊ ဖြစ်အိ။ (အာဠကသာနက်။)

ပါပုဏ္ဏာတိတိ၊ ပါပုဏ္ဏာတိဟူသည့်ကား။ စတ္တာရိပိသန္တာနိ၊ လေး
ပါးသော သန္တာ ဝဋ်ကို လည်း။ အဓိဂစ္ဆတိ၊ စာပြိုင်နက်ရအိ။
သွာယံ အဓိဂမော၊ ထိုဂုဿောသဘောသညာလည်း။ ဒံသံနံ ပဋိ
ဝေဓော၊ စာပြိုင်နက်မြင်သောသဘောတည်း။ ဣတိ၊ ဣသိ။
ထို့ကြောင့်။ ပဿတိ ပဋိဝိဇ္ဇာတိတိ ကုဒံစနံ၊ ပဿတိ ပဋိဝိဇ္ဇာ
တိ ဟူသော ဣစကားကို။ အာဟ၊ မိန့်ပြီ။ (ဋီကာနက်။)

အင်္ဂိသ္မိံ သုခမိတိ ဝိပရိတသညံ ပစ္စလတ္ထံ။ (၁) ။ ကာ
မေသု သုခမိတိ ဝိပရိတသညံ ပစ္စလတ္ထံ။ (၂) ။ ဟောန္တိ စေဝ
ကာမိသာတမတ္တာ အဿာဒ မတ္တာ ယဒိဒံ ဝဏမုခါနံ ကဏ္ဍဝဏ
ဟေ ဝု။ (၃) ။ ဟောတိ စေဝ သာတမတ္တာ အဿာဒ မတ္တာ
ယဒိဒံ ပဉ္စကာမဂုဏေ ပဋိစ္စ။ (၄) ။ ယံခေါအာနန္ဒ ဣမေ ပဉ္စ
ကာမဂုဏေ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ၊ ဣဒံ ဝုတ္တတိ ကာမ
သုခံ။ (၅)

အင်္ဂိသ္မိံ၊ မီးဒွါ၊ သုခံ၊ ချမ်းသာ။ ဣတိ၊ ဣသိ။ ဝိပရိတသညံ၊
ဘောဏ်ပြန်သောသညာကို။ ပစ္စလတ္ထံ၊ ရပြီ။ ကာမေသု၊ ကိလေ
သာကာမဝဋ်ဒွါ။ သုခံ၊ ချမ်းသာ။ ဣတိ၊ ဣသိ။ ဝိပရိတသညံ၊
ဘောဏ်ပြန်သောသညာကို။ ပစ္စလတ္ထံ၊ ရကုန်ပြီ။ ။ ဝဏ
မုခါနံ၊ အမာဝဝဋ်အိ။ ကဏ္ဍဝဏဟေ ဝု၊ ယားခြင်းကြောင့်။
ယဒိဒံ ယံ ဣဒံ သုခသောမနဿံ၊ အကြင်သုခသညာ-သောမနဿ
သညာသညာ။ ဥပ္ပဇ္ဇတိ၊ ဖြစ်အိ။ ဣမေ၊ ဣသုသညာ-သောမနဿ
သညာဝဋ်သညာကား။ ကာမိ၊ အချို့။ သာတမတ္တာ၊ သာယာရုံမျှဝဋ်
သညာ။ ဟောန္တိ စေဝ၊ ဖြစ်လည်းဖြစ်ကြကုန်အိ။ အဿာဒ မတ္တာ၊ နှစ်သက်
ရုံမျှဝဋ်သညာ။ ဟောန္တိ စေဝ၊ ဖြစ်လည်းဖြစ်ကြကုန်အိ။ ။ ပဉ္စကာမ
ဂုဏေ၊ ငါးပါးသော အာရုံ-ကာမဂုဏ်တို့ကို။ ပဋိစ္စ၊ ခွဲ၍။ ယဒိဒံ ယံ ဣဒံ
သုခသောမနဿံ၊ အကြင်သုခသညာ-သောမနဿ သညာသညာ။ ဥပ္ပဇ္ဇ
တိ၊ ဖြစ်အိ။ အယံ၊ ဣသုသညာ-သောမနဿ သညာ သညာ ကား။
သာတမတ္တာ၊ သာယာရုံမျှ သညာ။ ဟောတိ စေဝ၊ ဖြစ်လည်း ဖြစ်
အိ။ အဿာဒ မတ္တာ၊ နှစ်သက်ရုံမျှ သညာ။ ဟောတိ စေဝ၊ ဖြစ်
လည်း ဖြစ်အိ။ ။ အာနန္ဒံ၊ ချစ်သား အာနန္ဒာ။ ဣမေ ပဉ္စကာမဂုဏေ၊
ဣငါးပါးအာရုံ ကာမဂုဏ်တို့ကို။ ပဋိစ္စ၊ ခွဲ၍။ ယံခေါ သုခံ သောမနဿံ၊
အကြင်သုခသညာ-သောမနဿ သညာသညာ။ ဥပ္ပဇ္ဇတိ၊ ဖြစ်အိ။ ဣဒံ၊
ဣသုသညာ-သောမနဿ သညာကို။ ကာမသုခံ၊ ကိလေသာကာမ-
သုခသညာ၊ စာကွာဟူ၍။ ဝုတ္တတိ၊ ဆိုအပ်အိ။ ။ (မဂ်ကိစ္စလေးချက်

တဖြိုင်နက်ကို၊ ဟောတော်မူသောငှာနု ဌ၊ သုခံ-ပုဒ်အိအနက်-
ကို-သုခသညာတက္ကာပည၊ သောမနဿံ-ပုဒ်အိအနက်ကို-သော
မနဿသညာတက္ကာပည၊ အသောဒံ-ပုဒ်အိအနက်ကို-အသောဒံ
သညာတက္ကာပည၊ သီစေခြင်းငှါ၊ ထုတ်ပြသော သုတ်-ပုဒ်ငါးစွ။)

ယေတေစက္ခု ဝိညောယျာ၊ ဣပါအဒိဋ္ဌာ အဒိဋ္ဌ ပုဗ္ဗာ နစ ပဿ
သိ နစတံ၊ ဟောတံ ပဿေ ယျန္တိ အတ္ထိတေ တတ္ထိ အန္ဓောပါ၊ ရာ
ဂေါဝါ ပေမောဝါတံ၊ နော ဟောတံ ဘန္ဓေ။ ။

စက္ခုဝိညောယျာ၊ မျက်စိဖြင့်ဖြင့်ကောင်းကုန်သော။ ဟေ
တေရူပါ။ အကြွင်အဆင်းတို့သည်။ အဒိဋ္ဌာ၊ သင်မြင်လတ်သည်လည်း
မဟုတ်ကုန်။ အဒိဋ္ဌပုဗ္ဗာ၊ သင်မြင်ရှင်သည်လည်း မဟုတ်ကုန်။ နစ
ပဿသိ၊ ယခု သင်မြင်ဆဲလည်း မဟုတ်။ အဟံ၊ ငါသည်။ ပဿေယျံ၊
မြင်လိုအံ။ ဣတိတေံ စိတ္တံ မတ္တံ၊ ကျသို့သော စိတ်အကြံမျှလည်း။
တေ၊ သင့်အား။ နစဟောတံ၊ ဖြစ်လည်း မဖြစ်။ တတ္ထိ၊ ထိုအဆင်းတို့
၌။ တေ၊ သင့်အား။ အန္ဓောပါ၊ အလိုအန္တသညာ မူလည်း။ အတ္ထိ၊ ရှိသ
လော။ ရာဂေါဝါ၊ တပ်သော ရာဂ သညာ မူလည်း။ အတ္ထိ၊ ရှိသလော။
ပေမောဝါ၊ ချစ်သော တက္ကာပေမ သညာ မူလည်း။ အတ္ထိ၊ ရှိသ
လော။ ဣတိ၊ ကျသို့။ ပုဗ္ဗိတေ၊ မေးတော်မူအပ် သညာ ရှိသော။
ဘန္ဓေ၊ မြတ်စွာဘုရား။ တေံ ဒေသော အန္တရာဂ ပေမော၊ ထိုအန္တရာဂ
ပေမသည်။ မေ၊ အကျွန်ုပ်အား။ နောပဒိန္နတ္ထိ၊ မရှိပါဘုရား။ (ကိလေ
သာနှင့်မရောနှောသောကြောင့်၊ မဟိုင်းခြားအပ်သော၊ ဥပ္ပုဇ္ဈနာရူပာ
ခန္ဓာကို၊ သီစေခြင်းငှါ၊ ထုတ်ပြသော သုတ်တစ်စိတ်။)

ကိလေသာသညာကား၊ အတိတ်ကိလေသာ၊ အနာဂတ်ကိလေသာ၊
ပစ္စုပ္ပန်ကိလေသာ၊ ဥပ္ပုဇ္ဈနာရူပာ ကိလေသာအားဖြင့် လေးပါး။
ထိုလေးပါးတို့တွင်၊ ဖြစ်ပြီးသော ကိလေသာသည်၊ အတိတ်ကိ
လေသာ မညာအိ။ ဖြစ်လတ်သော ကိလေသာ သညာ၊ အနာဂတ်
ကိလေသာ မညာအိ။ ဖြစ်ဆဲသော ကိလေသာသည်၊ ပစ္စုပ္ပန်ကိ
လေသာ မညာအိ။ ဖြစ်ခြင်းငှါ ထိုက်သော ကိလေသာ သညာ
ဥပ္ပုဇ္ဈနာရူပာ ကိလေသာ မညာအိ။ ထိုလေးပါးတို့တွင်၊ အတိတ်
ကိလေသာကို၊ ဖြစ်ပြီးသောကြောင့် မပယ်အပ်၊ အနာဂတ်
ကိလေသာကို၊ မဖြစ်သေးသောကြောင့် မပယ်အပ်၊ ပစ္စုပ္ပ
န်ကိလေသာကို၊ ဖြစ်ဆဲသောကြောင့် မပယ်အပ်၊ ဥပ္ပုဇ္ဈနာ
ရူပာကိလေသာကို၊ ဖြစ်ခြင်းငှါ ထိုက်သောကြောင့် မပယ်အပ်
အိ။ ထိုဥပ္ပုဇ္ဈနာရူပာကိလေသာ သညာလည်း၊ ရှုပ်အိကိလေသာ၊
ဝေဒနာအိကိလေသာ၊ သညာအိကိလေသာ၊ သင်္ခါရုအိကိလေသာ၊
တိညာဏ်အိကိလေသာအားဖြင့် ငါးပါး၊ ထိုငါးပါးတို့တွင်၊ ရှုပ်အိ
ကိလေသာကို မပယ်သညာရှိသော၊ ရှုပ်၌ပယ်အိ။ ဝေဒနာအိကိ

လေသာကို ပယ်သည့်ရှိသော်၊ ဝေဒနာ၌ ပယ်၏။ သညာ၏ ကိလေ
သာကို ပယ်သည့်ရှိသော်၊ သညာ၌ ပယ်၏။ သင်္ခါရ၏ ကိလေသာ
ကို ပယ်သည့်ရှိသော်၊ သင်္ခါရ၌ ပယ်၏။ ဝိညာဏ်၏ ကိလေသာ
ကို ပယ်သည့်ရှိသော်၊ ဝိညာဏ်၌ ပယ်၏။ ။

ခန္ဓာသညာကား၊ အတိတ်ခန္ဓာ၊ အနာဂတ်ခန္ဓာ၊ ပစ္စုပ္ပန်ခန္ဓာ၊
ဥပ္ပုဇ္ဈိန်နာရုဟခန္ဓာအားဖြင့်လေးပါး၊ ထိုလေးပါးတို့တွင်၊ ဖြစ်ပြီး
သောခန္ဓာသည်၊ အတိတ်ခန္ဓာမည်၏၊ ဖြစ်လတ်သောခန္ဓာသည်၊
အနာဂတ်ခန္ဓာမည်၏၊ ဖြစ်ဆဲသောခန္ဓာသည်၊ ပစ္စုပ္ပန်ခန္ဓာမည်
၏၊ ဖြစ်ခြင်းငှါ ထိုက်သောခန္ဓာသည်၊ ဥပ္ပုဇ္ဈိန်နာရုဟခန္ဓာမည်၏။
ထိုလေးပါးတို့တွင်၊ ဖြစ်ပြီးသောအတိတ်ခန္ဓာ၊ ဖြစ်လတ်သော
အနာဂတ်ခန္ဓာ၊ ဖြစ်ဆဲသော ပစ္စုပ္ပန်ခန္ဓာကို၊ ကိလေသာနှင့်ရော
နှောသောကြောင့်၊ မရောနှောအောင်ပိုင်းခြားအပ်၏။ ဥပ္ပုဇ္ဈိန်နာရုဟ
ခန္ဓာကို၊ ဖြစ်ခြင်းငှါ ထိုက်ရုံမျှဖြစ်၍၊ ကိလေသာနှင့် မရောနှော
သောကြောင့်၊ မပိုင်းခြားအပ်၊ မပိုင်းခြားအပ်သော၊ ထိုဥပ္ပုဇ္ဈိန်
နာရုဟခန္ဓာသည်လည်း၊ ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်အား
ဖြင့် ငါးပါး၊ ထို့ငါးပါးတို့တွင်၊ မပိုင်းခြားအပ်သော ရုပ်လွတ်
သည်ရှိသော်၊ ပိုင်းခြားအပ်သော ရုပ်၌ လွတ်၏၊ မပိုင်း
ခြားအပ်သော ဝေဒနာလွတ်သည်ရှိသော်၊ ပိုင်းခြားအပ်သော
ဝေဒနာ၌ လွတ်၏၊ မပိုင်းခြားအပ်သော သညာလွတ်သည်ရှိ
သော်၊ ပိုင်းခြားအပ်သော သညာ၌ လွတ်၏၊ မပိုင်းခြားအပ်
သော သင်္ခါရလွတ်သည်ရှိသော်၊ ပိုင်းခြားအပ်သော သင်္ခါရ၌
လွတ်၏၊ မပိုင်းခြားအပ်သော ဝိညာဏ်လွတ်သည်ရှိသော်၊ ပိုင်း
ခြားအပ်သော ဝိညာဏ်၌ လွတ်၏။ ။

လွတ်ပုံကား၊ ပိုင်းခြားအပ်သော ရုပ်၌၊ ဆန္ဒဂှာဂပျောက်၏။
ပျောက်သော ဆန္ဒဂှာဂသည်လည်း၊ ကုန်သော သဘောရှိသည်ဖြစ်
၍၊ အကြောင်းကင်းသောကြောင့်၊ ပိုင်းခြားအပ်သော ရုပ်၌၊ နောင်
အသစ်အသစ် ဖြစ်ခြင်းငှါ မထိုက်သော၊ အကျိုးသဘော စဉ်းစဉ်း၊
မပိုင်းခြားအပ်သော ရုပ်၏ လွတ်ခြင်း ပင်လည်း၊ ပိုင်းခြား
အပ်သော ဝေဒနာ၌၊ ဆန္ဒဂှာဂပျောက်၏၊ ပျောက်သော ဆန္ဒ
ဂှာဂသည်လည်း၊ ကုန်သော သဘောရှိသည်ဖြစ်၍၊ အကြောင်း
ကင်းသောကြောင့်၊ ပိုင်းခြားအပ်သော ဝေဒနာ၌၊ နောင်အသစ်
အသစ်ဖြစ်ခြင်းငှါ မထိုက်သော၊ အကျိုးသဘော စဉ်းစဉ်း၊ မ
ပိုင်းခြားအပ်သော ဝေဒနာ၏ လွတ်ခြင်း ပင်လည်း၊ ပိုင်းခြားအပ်
သော သညာ၌၊ ဆန္ဒဂှာဂပျောက်၏၊ ပျောက်သော ဆန္ဒဂှာဂသည်
လည်း၊ ကုန်သော သဘောရှိသည်ဖြစ်၍၊ အကြောင်းကင်းသော
ကြောင့်၊ ပိုင်းခြားအပ်သော သညာ၌၊ နောင်အသစ်အသစ်ဖြစ်

ခြင်းငှါမထိုက်သော၊ အကျိုးသဘောစဉ်းစဉ်းမပိုင်းခြားအပ်သော၊
 သညာ၏လွတ်ခြင်းပင်တည်း။ မှိုင်းခြားအပ်သော သင်္ခါရု၏ ဆန္ဒ
 ရာဂပျောက်၏ပျောက်သော ဆန္ဒ ရာဂသညာလည်း၊ ကျန်သော
 သဘောရှိသည့် ဖြစ်၍၊ အကြောင်းကင်းသော ကြောင့်၊ မှိုင်းခြား
 အပ်သော သင်္ခါရု၏ နောင်အသစ်အသစ် ဖြစ်ခြင်းငှါ မထိုက်သော
 အကျိုးသဘော စဉ်းစဉ်း၊ မပိုင်းခြားအပ်သော သင်္ခါရု၏လွတ်
 ခြင်းပင်တည်း။ မှိုင်းခြားအပ်သော သိညာဏ်၏ ဆန္ဒ ရာဂပျောက်
 ၏ပျောက်သော ဆန္ဒ ရာဂ သညာလည်း၊ ကျန်သော သဘောရှိသည့်
 ဖြစ်၍၊ အကြောင်းကင်းသော ကြောင့်၊ မှိုင်းခြား အပ်သော
 သိညာဏ်၏ နောင်အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်သော၊
 အကျိုးသဘော စဉ်းစဉ်း၊ မပိုင်းခြားအပ်သော သိညာဏ် ၏
 လွတ်ခြင်းပင်တည်း။ " "

မှိုင်းခြားအပ်သော၊ ရူပ-ဝေဒနာ-သညာ-သင်္ခါရု-သိညာဏ်၏
 ဆန္ဒ ရာဂ ၏ပျောက်ခြင်းကြောင့်၊ မပိုင်းခြားအပ်သော၊ ရူပ-
 ဝေဒနာ-သညာ-သင်္ခါရု-သိညာဏ်၊ နောင်အသစ်အသစ် ဖြစ်ခြင်းငှါ
 မထိုက်သော အကျိုးသဘော၊ ယောဂီပုဂ္ဂိုလ်၏ သန္တာန်၏ အ
 ကြောင်းကင်းသော နိဗ္ဗာန်ထင်သည်ကို မဂ်ဖြင့်၊ ယောဂီပုဂ္ဂိုလ်
 နိဗ္ဗာန်ကို မျက်မှောက်ပြုသည် ဆိုရုံ မည့်၊ အာရုံပြုသည် မဆိုရ
 ထိုကြောင့်။ "ဣဒံ ဣပဿ နိဿရဏန္တိ" ပ။ "ဣဒံ ဝေဒနာယ
 နိဿရဏန္တိ" ပ။ "ဣဒံ သညာယ နိဿရဏန္တိ" ပ။ "ဣဒံ သင်္ခါရုနံ
 နိဿရဏန္တိ" ပ။ "ဣဒံ သိညာဏဿ နိဿရဏန္တိ၊ သန္တိကြိယာ ပဋိ
 ဝေဓော နိရောဓသစ္စံ ပဉ္စ၊ ဟောတော်မူသည်။ " "

အကြောင်းကင်းသော ကြောင့်၊ မဖြစ်သော အကျိုးသဘော၊
 ယောဂီပုဂ္ဂိုလ်၏ သန္တာန်၏ ဆိုက်ရောက်သည်ကို၊ နိဗ္ဗာန်
 ဟောင်း ပဉ္စတသလော၊ မပဉ္စတသလော၊ စောကြောနိုင်သော ညာဏ်
 ရှိမှ၊ ပေါ်ရုဏနိဗ္ဗာန်၊ ဆိုက်ရောက်ဟန်ကို၊ အမှန်သိနိုင်ကြမည်။
 ယံ ရူပံ ပဋိစ္စုပ္ပပ္ပဇ္ဇတိ သုခံ သော မနဿံ၊ အယံ ရူပဿ
 အဿာ ဒေါတိ ပဟာနံ ပဋိဝေဓော သမုဒယသစ္စံ။ ယံ ရူပံ အ
 နိစ္စံ ဒုက္ခံ တိပဂ္ဂိုကာမ ဓမ္မံ၊ အယံ ရူပဿ အာဒိန ဝေါတိ ပရိညာ
 ပဋိဝေဓော ဒုက္ခသစ္စံ။ ယော ရူပဿိ ဆန္ဒ ရာဂ ဝိနယော ဆန္ဒ ရာ
 ဂ ပဟာနံ၊ ဣဒံ ရူပဿ နိဿရဏန္တိ သန္တိကြိယာ ပဋိဝေဓော
 နိရောဓသစ္စံ။ ယာ ဣမေ သုတိ သုဋ္ဌာနေ သု-ဒိဋ္ဌိ-သက်ပေါ
 ဝါစာ-ကမ္မန္တော-အာဇီဝေါ-ဝါယာမော-သတိ-သမာဓိ-ဘာဝနာ
 ပဋိဝေဓော မဂ္ဂသစ္စံ။ " "

ရူပံ၊ ရူပံကို။ ပဋိစ္စုပ္ပပ္ပဇ္ဇတိ။ ယံ သုခံ သော မနဿံ၊ အကြောင့် သုခ
 သညာ-သော မနဿံ သညာ သညာ။ ပဋိပ္ပဇ္ဇတိ၊ ဖြစ်၏။ အယံ၊ ကျသည့်

သညာ သောမနဿ သညာ သညာ ကား။ ရူပဿ၊ ရူပံ အိ။ အသား ဒေါ။
 အသား ဒ သညာ တာ ကော တညာ။ ကုတိ အယံ ရူပဿ အသား ဒေါ။ ကျ
 ခုပ် အိ အသား ဒ သညာ တာ ကော သညာ ကား။ ပပာန ပဋိဝေဓော၊
 ပယ အပံ သော သဘော ဣ သညာ ဖြစ်၍။ သမုဒယ သစ္စ၊ သမုဒယ
 သစ္စာ မညာ အိ။ ယံ ရူပံ၊ အကြင် ရူပ သညာ။ အနိစ္စံ၊ မ မြေ၊ ဒုက္ခံ၊ ဆင်း
 ရဲ။ ဝိပဂ္ဂိကာမ မမ္ပံ၊ ဘော ကံ ပြန်သော သဘော။ အယံ ကျ ခုပ်
 အိ-မ မြေ-ဆင်းရဲ-သော ကံ ပြန်သော သဘော သညာ ကား။ ရူပဿ၊
 ရူပံ အိ။ အာဒိန ဝေါ၊ အပြစ် တညာ။ ကုတိ အယံ ရူပဿ အာဒိန
 ဝေါ၊ ကျ ခုပ် အိ အပြစ် သညာ ကား။ ပရိညာ ပဋိဝေဓော၊ ဝိဝိဒ္ဓါး
 အပံ သော သဘော ဣ သညာ ဖြစ်၍။ ဒုက္ခ သစ္စံ၊ ဒုက္ခ သစ္စာ မညာ အိ။ ရူပ
 သ္မိံ၊ ရူပံ ချိ။ ယော ဆန္ဒ ရာဂ ဝိနယော၊ အကြင် ဆန္ဒ ရာဂ ကို မျှောက်
 အိ။ ယံ ဆန္ဒ ရာဂ ပပာနံ၊ အကြင် ဆန္ဒ ရာဂ ပျောက် အိ။ ကုဒံ၊ ကျ သို့
 ဆန္ဒ ရာဂ ပျောက် ခြင်း သညာ ကား။ ရူပဿ၊ ရူပံ အိ။ နိဿရဏံ၊ လွတ်
 ခြင်း တညာ။ ကုတိ ကုဒံ ရူပဿ နိဿရဏံ၊ ကျ ခုပ် အိ လွတ် ခြင်း
 သညာ ကား။ သစ္စိ ကြိယံ ပဋိဝေဓော၊ မျက် မြောက် ပြု အပံ သော
 သဘော ဣ သညာ ဖြစ်၍။ နိရောဓ သစ္စံ၊ နိရောဓ သစ္စာ မညာ အိ။
 ကုမေ သု တိ သု ဌာ နေ သု၊ ဒုက္ခံ၊ သမုဒယ၊ နိရောဓ၊ ကျ သွား ဌာန ထို့
 ချိ။ ယာဒိ ဣ၊ အကြင် မြင် ခြင်း။ ယော စာ ကံ ပေါ့၊ အကြင် ကြန့်
 ခြင်း၊ ယာဝါ စာ၊ အကြင် ဆို ချင်း။ ယော ကမ္မန္တော၊ အကြင်
 ပြု ချင်း။ န ယော အာဇီ ဝေါ၊ အကြင် အသက် မွေး ချင်း။ ယော
 ဝါ ယာ မော၊ အကြင် အား ထွက် ချင်း။ ယာ သတိ၊ အကြင် ထင်
 ချင်း။ ယော သမာဓိ၊ အကြင် တညာ ခြင်း။ အယံ၊ ကျ သို့၊ မြင်
 ချင်း၊ ကြန့် ချင်း၊ ဆို ချင်း၊ ပြု ချင်း၊ အသက် မွေး ချင်း၊ အား ထွက်
 ချင်း၊ ထင် ချင်း၊ တညာ ချင်း သညာ ကား။ ဘာဝနာ ပဋိဝေဓော၊ ပွား
 သော သဘော ဣ သညာ ဖြစ်၍။ မဂ္ဂ သစ္စံ၊ မဂ္ဂ သစ္စာ မညာ အိ။

ယံဝေဒနံ ပဋိစ္စုပ္ပန္နတိ သုခံ သောမနဿံ၊ အယံဝေဒနာ
 ယ အသာဒေါတိ ပဟာန ပဋိဝေခော သမုဒယ သစ္စံ။ ယာဝေဒ
 နာ အနိစ္စာ ဒုက္ခာ ဝိပရိကာမ ဓမ္မာ၊ အယံဝေဒနာယ အာဒီန
 ဝေါတိ ပရိညာ ပဋိဝေခော ဒုက္ခ သစ္စံ။ ယောဝေဒနာယ ဆန္ဒ
 ရာဂ ဝိနယော ဆန္ဒရာဂ ပဟာနံ၊ ဣဒံဝေဒနာယ နိဿရကန္တိ
 သစ္စိကြိယာ ပဋိဝေခော နိရောဓသစ္စံ။ ယာဣမေသုဝီသု
 ဋ္ဌာနေ သုဒ္ဓိဋ္ဌိ၊ သင်္ကပ္ပေါ၊ ဝါစာ၊ ကမ္မန္တော၊ အာဒီဝေါ၊ ဝါစာ၊
 ယာမော၊ သတိ၊ သမာဓိ၊ အာဝနာ ပဋိဝေခော မဂ္ဂသစ္စံ။

ဝေဒနံ၊ ဝေဒနာ ကို။ ပဋိစ္စုပ္ပန္နံ။ ယံ သုခံ သောမနဿံ၊ အ
 ကြာင် သုခ သညာ၊ သောမနဿ သညာ သညာ။ ဥပ္ပန္နတိ၊ ဖြစ်၏။
 သညာ* အယံ၊ ဣသုခ သညာ၊ သောမနဿ သညာ ကား။ ဝေဒနာယ၊
 ဝေဒနာ ၏။ အသာဒေါ၊ အသာဒ သညာ-တက္ခာ တည်း။
 ဣတိ အယံ ဝေဒနာယ အသာဒေါ၊ ဣဝေဒနာ ၏ အသာဒ
 သညာ တက္ခာ သညာ ကား။ ပဟာန ပဋိဝေခော၊ ပယံ အပယော
 သဘော ရှိ သညာ ဖြစ်၍။ သမုဒယ သစ္စံ၊ သမုဒယစ္စာ မညာ ၏။
 ယာဝေဒနာ၊ အကြာင် ဝေဒနာ သညာ။ အနိစ္စာ၊ မဖြေ။ ဒုက္ခာ၊ ဆင်း
 ရဲ။ ဝိပရိကာမ ဓမ္မာ၊ ဘောက်ပြန်သော သဘော။ အယံ၊ ဣ
 ဝေဒနာ ၏ မဖြေ၊ ဆင်းရဲ၊ ဘောက်ပြန်သော သဘော သညာ
 ကား။ ဝေဒနာယ၊ ဝေဒနာ ၏။ အာဒီနဝေါ၊ အပြစ်တည်း။
 ဣတိ အယံ ဝေဒနာယ အာဒီနဝေါ၊ ဣဝေဒနာ ၏ အပြစ်
 သညာ ကား။ ပရိညာ ပဋိဝေခော၊ ဗိုင်းခြား အပယော သဘော
 ရှိ သညာ ဖြစ်၍။ ဒုက္ခာ ဒုက္ခ သစ္စာ မညာ ၏။ ဝေဒနာယ၊ ဝေဒ
 နာ နှိ။ ယော ဆန္ဒ ရာဂ ဝိနယော၊ အကြာင် ဆန္ဒ ရာဂ ကို ပျောက်

သညာ*

သစ္စံ*

၏။ ယံ ဆန္ဒ ရာဂ ပဟာနံ၊ အကြာင် ဆန္ဒ ရာဂ ပျောက် ၏။
 ဣဒံ၊ ဣဆန္ဒ ရာဂ ပျောက် ချင်း သညာ ကား။ ဝေဒနာယ၊ ဝေဒနာ
 ၏။ နိဿရကန္တိ၊ လွတ် ချင်း တည်း။ ဣတိ ဣဒံ ဝေဒနာယ
 နိဿရကန္တိ၊ ဣဝေဒနာ ၏ လွတ် ချင်း သညာ ကား။ သစ္စိ
 ကြိယာ ပဋိဝေခော၊ မျက်မှောက်ပြု အပယော သဘော
 ရှိ သညာ ဖြစ်၍။ နိရောဓသစ္စံ၊ နိရောဓ သစ္စာ မညာ ၏။ ဣမေ
 သုဝီသုဋ္ဌာနေ သု။ ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ ဣသုဋ္ဌာန ဝိဇ္ဇိန္နိ။
 ယာဒိဋ္ဌိ၊ အကြာင် မြင် ချင်း။ ယော သင်္ကပ္ပေါ၊ အကြာင် ကြန် ချင်း။
 ယာဝါစာ၊ အကြာင် ဆို ချင်း။ ယော ကမ္မန္တော၊ အကြာင် ပြု ချင်း။
 ယော အာဒီဝေါ၊ အကြာင် အသက်မွေး ချင်း။ ယော ဝါယာမော၊ အ
 ကြာင် အားထုတ် ချင်း။ ယာ သတိ၊ အကြာင် ထင် ချင်း။ ယော သမာဓိ
 အကြာင် တည် ချင်း။ အယံ၊ ဣသုဋ္ဌိ၊ မြင် ချင်း၊ ကြန် ချင်း၊ ဆို ချင်း၊ ပြု
 ချင်း၊ အသက်မွေး ချင်း၊ အားထုတ် ချင်း၊ ထင် ချင်း၊ တည် ချင်း သညာ

ကား။ ဘာပုံနာပဋိဝေခော၊ ပျိုးသောသဘောရှိသည်ဖြစ်၍။ သတ္တံ၊ မဂ္ဂသတ္တာမည်၏။ ယံသည် ပဋိစ္စဥပ္ပန္နတိ သဒ္ဓါသော
 မနုဿံ၊ အယံသည် ယဒာသာဒေ၊ တိ ပဟာနံ ပဋိဝေခောသမ္ပ
 ဒယသတ္တံ။ ယာသညာ အနိစ္စာ၊ ဒုက္ခာ၊ ဝိပဂီတာမေဓမ္မာ၊ အယံသ
 ညာယဒောဒီနဝေ၊ တိ ပဂီညာ ပဋိဝေခောဒုက္ခသတ္တံ။ ယောသညာ
 ယဆန္ဒဂ္ဂာဂဝိနယော ဆန္ဒဂ္ဂာဂပဟာနံ၊ ဣဒံသညာ ယနိဿဂုဏန္တိ
 သတ္တိကြိယာ ပဋိဝေခောနိဂ္ဂေဝသတ္တံ။ ယာဏုမေထုဝိသုဋ္ဌာနေ
 သု၊ ဒိဋ္ဌိ၊ သင်္ကပ္ပေါ၊ ဝါစာ၊ ကမ္မန္တော၊ ဒာဓိဝေ၊ ဝါယာမော၊ သင်္က
 သမာဓိ၊ ဘာဝနာ ပဋိဝေခော မဂ္ဂသတ္တံ။ သညံ၊ သညာက္ခိ
 ပဋိစ္စ၊ ရှိ၍။ ယံသုခံ သော မနုဿံ၊ ဒေ၊ ကြင်သုခသညာ၊ သောမ
 နုဿ သညာသညာ။ ဥပ္ပန္နတိ၊ ဖြစ်၏။ အယံ၊ ဣသုခသညာ၊
 သော မနုဿ သညာသညာကား။ သညာယ၊ သညာ၏။ အသာ
 ဒေ၊ အသာဒသညာ-တက္ခာသညာ။ ဣတိအယံသညာယ ဒေ
 သာ ဒေါ၊ ဣသညာ၏အသာဒသညာတက္ခာသညာကား။ ပ
 ဟာနံ ပဋိဝေခော၊ ပယံအပံသောသဘောရှိသည်ဖြစ်၍။
 သမုဒယသတ္တံ၊ သမုဒယသတ္တာမည်၏။ ယာသညာ၊ အကြင်သ
 ညာသညာ။ အနိစ္စာ၊ မမြေ။ ဒုက္ခာ၊ ဆင်းရဲ။ ဝိပဂီတာမေဓမ္မာ
 သောကံ ပြန်သောသဘော။ အယံ၊ ဣသညာ၏မမြေ၊ ဆင်းရဲ၊
 သောကံ ပြန်သောသဘောသည်ကား။ သညာယ၊ သညာ၏။
 အာဒီနဝေ၊ အပြစ်တည်း။ ဣတိအယံသညာယဒောဒီနဝေ၊ ဣ
 သညာ၏အပြစ်သည်ကား။ ပဂီညာ ပဋိဝေခော၊ ပျိုးခြား
 အပံသောသဘောရှိသည်ဖြစ်၍။ ဒုက္ခသတ္တံ၊ ဒုက္ခသတ္တာမည်၏။
 သညာယ၊ သညာ၍။ ယော ဆန္ဒဂ္ဂာဂဝိနယော၊ အကြင်ဆန္ဒဂ္ဂာဂ
 ကိုပျောက်၏။ ယံဆန္ဒဂ္ဂာဂပဟာနံ၊ အကြင်ဆန္ဒဂ္ဂာဂပျောက်
 ၍။ ဣဒံ၊ ဣဆန္ဒဂ္ဂာဂပျောက်ချင်းသည်ကား။ သညာယ၊ သညာ
 ၍။ နိဿဂုဏံလွတ်ချင်းတည်း။ ဣဝိဣဒံသညာယနိဿဂုဏံ
 ဣသညာ၏လွတ်ချင်းသည်ကား။ သတ္တိကြိယာပဋိဝေခော၊
 မျက်မှောက်ပြုအပ်သောသဘောရှိသည်ဖြစ်၍။ နိဂ္ဂေဝသတ္တံ
 နိဂ္ဂေဝသတ္တာမည်၏။ ဣမေထုဝိသုဋ္ဌာနေသု၊ ဒုက္ခ၊ သမုဒယ၊
 နိဂ္ဂေဝ၊ ဣသုဋ္ဌာနေသု၍။ ယာဒိဋ္ဌိ၊ အကြင်မြင်ချင်း။ ယောသ
 က်ပ္ပေါ၊ အကြင်ကြန်ချင်း။ ယာဝါစာ၊ အကြင်ဆိုချင်း။ ယော
 ကမ္မန္တော၊ အကြင်ပြုချင်း။ ယောဒာဓိဝေ၊ အကြင်အသက်
 မွေးချင်း။ ယောဝါယာမော၊ အကြင်အားထုတ်ချင်း။ ယာသဝဝိ၊
 အကြင်ထင်ချင်း။ ယောသမာဓိ၊ အကြင်တည်ချင်း။ အယံ၊ ဣသု
 ဖြင်ချင်း၊ ကြန်ချင်း၊ ဆိုချင်း၊ ပြုချင်း၊ အသက်မွေးချင်း၊ အားထုတ်
 ချင်း၊ ထင်ချင်း၊ တည်ချင်းသည်ကား။ ဘာဝနာ ပဋိဝေခော၊ ပျိုးသော

သဘော၍သည့်ဖြစ်၍။ မဂ္ဂသစ္စ၊ မဂ္ဂသစ္စာမည့်၏။
 ယံသင်္ခါရေပဋိပတ္တိပုပ္ဖန္တဝိသုခံသောမနသံ၊ အယံသင်္ခါရုနံ
 အဿာဒေါဝိပဟာနံ ပဋိဝေခောသမုဒယသစ္စ။ ယေသင်္ခါရုနံ
 အနိစ္စာ၊ ဒုက္ခာ၊ ဝိပရိကာမမဓမ္မာ၊ အယံသင်္ခါရုနံ အာဒိနဝေါဝိ
 ပဋိညာပဋိဝေခောဒုက္ခသစ္စ။ ယောသင်္ခါရေသုဆန္ဒဂှာဂဝိနယော
 ဆန္ဒဂှာဂပဟာနံ၊ ဣဒံသင်္ခါရုနံ နိဿရဏန္တိ သစ္စိ ဣယံ ယု
 ဝေခောနိရောဓသစ္စ။ ယာဏုမေသုဝိသုဋ္ဌာနေသု၊ ဒိဋ္ဌိ၊ သင်္ကပ္ပေ၊
 ဝါဏု၊ ကမ္မန္တော၊ အာဇီဝေါ၊ ဝါယာမော၊ သဝီ၊ သမာဓိ၊ ဘာဝနာ ပ
 ဋိဝေခော မဂ္ဂသစ္စ။ ။ သင်္ခါရေ၊ သင်္ခါရုဝဠိဏိ။ ပဋိပတ္တိ၍။ ယံသု
 ခံသော မနသံ၊ အကြင်သုခသညာ၊ သောမနသသညာသညာ
 ဥပုဇ္ဇတိ။ ဖြစ်၏။ အယံ၊ ဤသုခသညာ၊ သောမနသသညာသညာ
 ကား။ သင်္ခါရုနံ၊ သင်္ခါရုဝဠိဏိ။ အဿာဒေါ၊ အဿာဒသညာ၊ ဝာ
 က္ကာဝာညာ၊ ဣဝိ အယံသင်္ခါရုနံ အဿာဒေါ၊ ဤသင်္ခါရုဝဠိဏိ
 အဿာဒသညာဝာက္ကာဝာညာ ကား။ ပဟာနံ ပဋိဝေခော၊ ပုယ
 အပံသော သဘော၍သည့်ဖြစ်၍။ သမုဒယသစ္စ၊ သမုဒယသစ္စာ
 မည့်၏။ ယေသင်္ခါရု၊ အကြင်သင်္ခါရုဝဠိသညာ။ အနိစ္စာ၊ မမြဲကုန်။
 ဒုက္ခာ၊ ဆင်းရဲကုန်၏။ ဝိပရိကာမမဓမ္မာ၊ ဘောဏ်ပြန်သော သဘော၍
 ကုန်၏။ အယံ၊ ဤသင်္ခါရုဝဠိဏိ မမြဲ၊ ဆင်းရဲ၊ ဘောဏ်ပြန်သော သဘော
 သည့်ကား။ သင်္ခါရုနံ၊ သင်္ခါရုဝဠိဏိ။ အာဒိနဝေါ၊ အပြစ်တည်း။ ဣဝိ အ
 ယံသင်္ခါရုနံ အာဒိနဝေါ၊ ဤသင်္ခါရုဝဠိဏိ အပြစ်သည့်ကား။ ပဋိညာပ
 ဋိဝေခော၊ ဟိုင်းခြား အပံသော သဘော၍သည့်ဖြစ်၍။ ဒုက္ခသစ္စ၊ ဒုက္ခ
 သစ္စာမည့်၏။ သင်္ခါရေ၊ သင်္ခါရုဝဠိဏိ။ ယော၊ ဆန္ဒဂှာဂဝိနယော၊
 အကြင်ဆန္ဒဂှာဂကိုပျောက်၏။ ယံ ဆန္ဒဂှာဂပဟာနံ၊ အကြင်
 ဆန္ဒဂှာဂပျောက်၏။ ဣဒံ၊ ဤဆန္ဒဂှာဂပျောက်ချင်းသည်ကား။
 သင်္ခါရုနံ၊ သင်္ခါရုဝဠိဏိ။ နိဿရဏံ၊ လွတ်ချင်းတည်း။ ဣဝိ ဣဒံ သင်္ခါ
 ရုနံ နိဿရဏံ၊ ဤသင်္ခါရုဝဠိဏိ လွတ်ချင်းသည်ကား။ သစ္စိ ဣ
 ယံ ပဋိဝေခော၊ မျက်မှောက်ပြု အပံသော သဘော၍သည့်ဖြစ်
 ၍။ နိရောဓသစ္စ၊ နိရောဓသစ္စာမည့်၏။ ဣမေသုဝိသုဋ္ဌာနေသု၊
 ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ ဤသုံးဋ္ဌာနတို့၌။ ယာဒိဋ္ဌိ၊ အကြင်မြင်
 ချင်း။ ယောသင်္ကပ္ပေ၊ အကြင်ကြန်ချင်း။ ယာဝါဓာ၊ အကြင်ဆိုချင်း။
 ယောကမ္မန္တော၊ အကြင်ပြုချင်း။ ယောစအာဇီဝေါ၊ အကြင်အသက်
 မွေးချင်း။ ယောဝါယာမော၊ အကြင်အားထုတ်ချင်း။ ယာသဝီ၊
 အကြင်ထင်ချင်း။ ယောသမာဓိ၊ အကြင်တည်ချင်း။ အယံ၊ ဤ
 သိ- မြင်ချင်း၊ ကြန်ချင်း၊ ဆိုချင်း၊ ပြုချင်း၊ အသက်မွေးချင်း၊ အား
 ထုတ်ချင်း၊ ထင်ချင်း၊ တည်ချင်း သည့်ကား။ ဘာဝနာ ပဋိဝေခော၊
 ပွားသော သဘော၍သည့်ဖြစ်၍။ မဂ္ဂသစ္စ၊ မဂ္ဂသစ္စာမည့်၏။ ။

ယံ ပိညာဏံ ပဋိစ္စုပ္ပန်တိ သုခံ သောမနဿံ၊ အယံ ပိညာဏံ
 သာ အသာဒေါတိ ပဟာနံ ပဋိဝေခောသမုဒယသန္တံ။ ယံ ပိညာဏံ
 အနိစ္စံ၊ ဒုက္ခံ၊ တိပရိကာမဓမ္မံ။ အယံ ပိညာဏံ သာ အာဒီနဝေါတိ
 ပရိညာ ပဋိဝေခော ဒုက္ခသန္တံ။ ယော ပိညာဏံ သိ ဆန္ဒဂှာဂဝိနယော
 ဆန္ဒဂှာဂပဟာနံ၊ ကုဒံ ပိညာဏံ သာ နိဿဂုဏန္တိ သန္တိ ဣယံ ပဋိ
 ဝေခော နိဂှောဓသန္တံ။ ယာ ကုမေသု ဝိသုဋ္ဌာနေ သု-ဒိန္နိ၊ သင်္ကပ္ပေါ၊
 ဝါစာ၊ ကမ္မန္တော၊ အာဇီဝေါ၊ ဝါယာဓော၊ သတိ၊ သမာဓိ ဘာဝနာ
 ပဋိဝေခော မဂ္ဂသန္တံ။ ပိညာဏံ၊ ပိညာဏံ ဣ။ ပဋိစ္စုပ္ပန်။
 ယံ သုခံ သောမနဿံ၊ အကြွင် သုခသညာ၊ သောမနဿ သညာ သညာ
 ဥပ္ပန္နတိ၊ ဖြစ်၏။ အယံ၊ ဣ သုခသညာ၊ သောမနဿ သညာ သညာ ကာ
 ပိညာဏံ သာ၊ ပိညာဏံ ဣ။ အသာဒေါ၊ အသာဒေ သညာ၊ ဝါကာ
 တညာ။ ကုတိ အယံ ပိညာဏံ သာ အသာဒေါ၊ ဣ ပိညာဏံ ဣ
 အသာဒေ သညာ၊ ဝါကာ သညာ ကာ၊ ပဟာနံ ပဋိဝေခော၊ ပယံ အပ
 သော သဘောဣ သညာ ဖြစ်၍။ သမုဒယ သန္တံ၊ သမုဒယ သန္တံ မညာ
 ဣ။ ယံ ပိညာဏံ၊ အကြွင် ပိညာဏံ သညာ။ အနိစ္စံ၊ မဖြေ။ ဒုက္ခံ၊ ဆင်း
 ရဲ။ တိပရိကာမဓမ္မံ၊ ဘောက်ပြန်သော သဘော။ အယံ၊ ဣ ပိညာဏံ
 ဣ၊ မဖြေ၊ ဆင်းရဲ၊ ဘောက်ပြန်သော သဘော သညာ ကာ။ ပိညာဏံ
 သာ၊ ပိညာဏံ ဣ။ အာဒီနဝေါ၊ အပြစ်တညာ။ ကုတိ အယံ ပိညာ
 ဏံ သာ အာဒီနဝေါ၊ ဣ ပိညာဏံ ဣ၊ အပြစ်တညာ ကာ။ ပရိညာ ပဋိ
 ဝေခော၊ ပိုင်းခြား အပသော သဘောဣ သညာ ဖြစ်၍။ ဒုက္ခသန္တံ၊ ဒုက္ခ
 သန္တံ မညာ ဣ။ ပိညာဏံ သိ၊ ပိညာဏံ ဣ။ ယော ဆန္ဒဂှာဂဝိနယော၊
 အကြွင် ဆန္ဒဂှာဂကို ပျောက်၏။ ယံ ဆန္ဒဂှာဂ ပဟာနံ၊ အကြွင် ဆန္ဒ
 ဂှာဂ ပျောက်၏။ ကုဒံ၊ ဣ ဆန္ဒဂှာဂ ပျောက်ချင်း သညာ ကာ။ ပိညာ
 ဏံ သာ၊ ပိညာဏံ ဣ။ နိဿဂုဏံ၊ လွတ်ချင်း တညာ။ ကုတိ ကုဒံ ပိညာ
 ဏံ သာ နိဿဂုဏံ၊ ဣ ပိညာဏံ ဣ လွတ်ချင်း သညာ ကာ။ သန္တိ ဣ
 ယံ ပဋိဝေခော၊ မျက်မှောက်ပြု အပသော သဘောဣ သညာ ဖြစ်
 ၍။ နိဂှောဓသန္တံ၊ နိဂှောဓသန္တံ မညာ ဣ။ ကုမေသု ဝိသုဋ္ဌာနေ သု၊
 ဒုက္ခံ၊ သမုဒယ၊ နိဂှောဓ၊ ဣ သုံးဌာန ဝဋ်ဦး။ ယာဒိန္နိ၊ အကြွင် မြင်
 ချင်း။ ယော သင်္ကပ္ပေါ၊ အကြွင် ကြန်ချင်း။ ယာ ဝါစာ၊ အကြွင် ဆို
 ချင်း။ ယော ကမ္မန္တော၊ အကြွင် ပြုချင်း။ ယော အာဇီဝေါ၊ အကြွင်
 အသက်မွေးချင်း။ ယော ဝါယာဓော၊ အကြွင် အားထုတ်ချင်း။
 ယာ သတိ၊ အကြွင် ယင်ချင်း။ ယော သမာဓိ၊ အကြွင် တညာ ချင်း။
 အယံ၊ ဣ သိ- မြင်ချင်း၊ ကြန်ချင်း၊ ဆိုချင်း၊ ပြုချင်း၊ အသက်မွေး
 ချင်း၊ အားထုတ်ချင်း၊ ယင်ချင်း၊ တညာ ချင်း သညာ ကာ။ ဘာဝနာ ပ
 ဋိဝေခော၊ ပွား သော သဘောဣ သညာ ဖြစ်၍။ မဂ္ဂသန္တံ၊ မဂ္ဂသန္တံ
 မညာ ဣ။



ဤသို့၊ ဒုက္ခသစ္စာကို ပိုင်းခြားခြင်းကို စွဲ၊ သမုဒယသစ္စာကို ပယ်ခြင်း
ကို စွဲ၊ နှိုရောစသစ္စာကို မျက်မှောက်ပြုခြင်းကို စွဲ၊ မဂ္ဂသစ္စာကို ပွားခြင်းကို
မဂ်ကိစ္စလေးချက်တပြိုင်နက် ဖြစ်ပွားစေရန် နှိုစွဲနှင့် ပစ္စုပ္ပန် ဝိညာဉ်
ဇေကတောဝုဋ္ဌာန်၊ ဒုဘာတောဝုဋ္ဌာန် အားဖြင့် ပြုတော်မူ၏။ "

တတ္ထအနုလောမံ သစ္စပဋိစ္ဆာဒကံ ကိလေသတမံ ဝိနောဒေတုံ သက္ကောတိ၊
နနိဗ္ဗာန်မာရုဗ္ဗဏံကာတုံ၊ ဂေါတြဘူ နိဗ္ဗာန်မေဝ အာရုဗ္ဗဏံကာတုံ သ
က္ကောတိ၊ န သစ္စပဋိစ္ဆာဒကံ တမံ ဝိနောဒေတုံ။ ပ။ ဝေနေဝ စေတံ မဂ္ဂဿ
အာဝဇ္ဇနံ နိဝုစ္စတိ။ တညိ အနာဝဇ္ဇနံ ဗြဟ္မိ သမာနံ အာဝဇ္ဇနံ ဌာနေဝုတ္တာဇေ
နိဗ္ဗတ္တာ ပတိတိ မဂ္ဂဿ သညဒတ္တာ ဝိယနိဝုဇ္ဈတိ။ မဂ္ဂေါ ပိတေန နိဗ္ဗ
သည အမုတ္တိတ္တာဝ အဝိစိ သန္တ တိဝသေန တံညာဏံ အနု ဗန္ဓ မာနော အနိဗ္ဗိဒ္ဓ
ပုတ္တံ အပဒါလိတပုတ္တံ လောဘာက္ခန္ဓံ ဒေါသက္ခန္ဓံ မောဟက္ခန္ဓံ နိဗ္ဗိဇ္ဈ မာ
နောဝ ပဒါလယမာနောဝနိဗ္ဗတ္တတိ။ ပ။ နကေဝလဂ္ဂေသမဂ္ဂေါ လောဘ
က္ခန္ဓာဒိနံ နိဗ္ဗိဇ္ဈနံ မေဝ ကရောတိ။ အပိစခေါ အန မတဂ္ဂသံသာဂုဝုဋ္ဌ
ဒုက္ခသမုဒ္ဓံ သောသေတိ။ သဗ္ဗအပါယဒ္ဓါဂ္ဂာနိ ပိဒဟတိ။ သတ္တန္တံ အင်္ဂိယ
ခနာနံ သမုခိဘာဝံ ကရောတိ။ အဋ္ဌဇီကံ မိစ္ဆာ မဂ္ဂံ ပရဟတိ။ သဗ္ဗစေရ
ဘယာနိ ဝုပသမေဝတိ။ သမ္မာသမ္မုဒ္ဓိဿ ဖြေရသ ပုတ္တဘာဝံ ဥပနေတိ။
အညေသတ္တ အနေကသတာနံ အနိသံသာနံ ပဋိလာဘာယ သံဝတ္တတိ
တိ ဇဝံ အနေကာနိသံ သဒါယကေန သောတာပတ္တိ မဂ္ဂေန သဗ္ဗယုတ္တိ
ညာဏံ သောတာပတ္တိ မဂ္ဂေညာဏန္တိ။ " ပဋမ-မဂ္ဂညာဏံ နိဋ္ဌိတံ။ "

တတ္ထ၊ ထိုအနုလောမညာဏံ၊ ဂေါတြဘူညာဏံ-၂-ပါး တို့တွင်၊ အနု
လောမံ၊ အနုလောမညာဏံ သညာဏံ။ သစ္စပဋိစ္ဆာဒကံ၊ နှိုရောစသစ္စာကို
ဖွဲ့အုပ်သော။ ကိလေသတမံ၊ ကိလေသာအမျိုးကွဲများကို။ ဝိနောဒေတုံ၊
ပယ်ချင်းငှါ။ သက္ကောတိ၊ စွမ်းနိုင်၏။ နိဗ္ဗာန်၊ နိဗ္ဗာန်ကို။ အာရုဗ္ဗဏံကာတုံ၊
အာရုံပြုချင်းငှါ။ န သက္ကောတိ၊ မစွမ်းနိုင်။ ဂေါတြဘူ၊ ဂေါတြဘူညာဏံ သညာ
ဏံ။ နိဗ္ဗာန်မေဝ၊ နိဗ္ဗာန်ကိုသာလျှင်။ အာရုဗ္ဗဏံကာတုံ၊ အာရုံပြုချင်းငှါ။
သက္ကောတိ၊ စွမ်းနိုင်၏။ သစ္စပဋိစ္ဆာဒကံ၊ နှိုရောစသစ္စာကို ဖွဲ့အုပ်သော။
တမံ၊ ကိလေသာအမျိုးကွဲများကို။ ဝိနောဒေတုံ၊ ပယ်ခြင်းငှါ။ န သက္ကော
တိ၊ မစွမ်းနိုင်။ ဝေနေဝစ၊ ထိုကြောင့်သာလျှင်လည်း။ ဇေတံ၊ ဂေါတြဘူ
ညာဏံ၊ ထိုဂေါတြဘူညာဏံကို။ မဂ္ဂဿ၊ သောတာပတ္တိ မဂ္ဂဿ၊ သောတာ
ပတ္တိ မဂ်၏။ အာဝဇ္ဇနံ နိ၊ အာဝဇ္ဇနံ ပူဇော်။ ဝုစ္စတိ၊ ဆိုအပ်၏။ တညိ
ထံဇေ၊ ဂေါတြဘူညာဏံ၊ ထိုဂေါတြဘူညာဏံ သညာသာလျှင်။ အနာဝဇ္ဇ
နံ ဗြဟ္မိ သမာနံ၊ အာဝဇ္ဇနံ မပုတ်သညာ ဖြစ်လျက်လည်း။ အာဝဇ္ဇနံ ဝိယ၊
အာဝဇ္ဇနံ ကဲ့သို့။ မဂ္ဂဿ၊ သောတာပတ္တိ မဂ်၏။ အာဝဇ္ဇနံ ဌာနေ၊ အာ
ဝဇ္ဇနံ ဌာနေ ချ်။ ဋုတ္တာ၊ တညာဉ်၏။ ဇေ နိဗ္ဗတ္တာဟိ၊ ဤသို့ ဖြစ်လော့။ ဣတိ၊
ဤသို့။ အဝုတ္တန္တိ၊ မဆိုအပ်သော်လည်း။ ဝုတ္တံ ဆိုသလို။ မဂ္ဂဿ၊ သော
တာပတ္တိ မဂ်အား။ သညာ၊ အမှတ်သညာကို။ ဒတ္တာ၊ ပေး၍။ နိဝုဇ္ဈတိ၊

ပြုစီအိမ်၊ မဂ္ဂေါတိ၊ သောတာပတ္တိ မဂ်သညာလည်း။ တောန၊ ထိုဂေါ/ ဩဘူညာဏ
 သညာ။ ဒိန္နသညာ၊ ပေးအပ်သော အမှတ်သညာကို။ အမှတ္တိတ္တံဝါ မဇ္ဈိတ
 မုချိသာလျှင်။ အဝိစိသန္တံ တိဝသေန၊ မခြားမပြတ်အစဉ်စပ်သော
 အလှိုအားဖြင့်။ တံညာဏံ ထိုဂေါ/ ဩဘူညာဏံ သို့။ အနုဗန္ဓိမာနော၊ အ
 စဉ်လှိုက်သညာဖြစ်၍။ အနိတ္တိဒုပတ္တံ၊ မှဘောက်ထွင်းဘူးသော။ အပ
 ဒါလိတပုတ္တံ၊ မပေါက်ခွဲဘူးသော။ လောဘက္ခန္ဓံ၊ ဒေါသက္ခန္ဓံ၊ မောဟံက္ခန္ဓံ၊
 လောဘစူး၊ ဒေါသစူး၊ မောဟစူးကို။ နိတ္တိဇ္ဈမာနောဝပဒါလယမာနောဝ၊
 ဘောက်ထွင်းပေါက်ခွဲလျက်သာလျှင်။ နိတ္တိတ္တံ၊ ဖြစ်အိမ်၊ ကေဝလံ၊ ဆက်
 သက်။ သေသောမဂ္ဂေါ။ ဤသောတာပတ္တိ မဂ်သညာကား။ လောဘက္ခ
 န္ဓာဒီနံ၊ လောဘစူးစသညာတို့ကို။ နိတ္တိဇ္ဈမာနောဝ၊ ဘောက်ထွင်းချင်းကို
 သာလျှင်။ နကရောတိ၊ ပြုသညာမပဉ္စတံသေး။ အပိစခေါ၊ စင်စစ်သော်
 ကား။ အနမတဂ္ဂသံသာရုဝဋ္ဋဒုက္ခသမုဒ္ဓံ၊ မသိအပ်သော အစရှိသော သံ
 သရာဝဋ္ဋဒုက္ခသမုဒ္ဓုဂ္ဂာကို။ သောသေတိ၊ ချောက်ခမ်းစေအိမ်သဗ္ဗအ
 ပါယဒ္ဓါဂ္ဂာနိ၊ အလုံးစုံသော အပါပိတံခါးတို့ကို။ ပိဒဟတိ၊ ပိတံအိမ်။
 သတ္တန္တံ၊ အဂိုယခနာနံ၊ အဂိုယာတို့အပြုစွာ ဂုဗ်းတို့ကို။ သမုခိသာတံ၊
 မျက်မှောက်အိမ်အဖြစ်ကို။ ကရောတိ၊ ပြုအိမ်၊ အဋ္ဌဂီကံ၊ အင်္ဂါရှစ်ပါး
 ရှိသော။ မိစ္ဆာမဂ္ဂံ၊ မိစ္ဆာမဂ်ကို။ ပရဟတိ၊ ပပယ်စွန့်အိမ်။ သဗ္ဗဝေရ
 ဘယာနိ၊ အလုံးစုံသော ဘေးဂုဗ်းတို့ကို။ ဂူပသမေတိ၊ ငြိမ်းစေအိမ်။
 သမ္မာသမ္ဗုဒ္ဓိယ၊ မြတ်စွာဘုရားအိမ်။ ဩရသပုတ္တံ၊ သာဝိ၊ ရွှေရင်တော်နှစ်
 သားတော်စစ်သမီးတော်စစ်အဖြစ်သို့။ ဥပနေတိ၊ ရောက်စေသေးအိမ်။ အ
 ညေသညာ၊ တပါးလည်းဖြစ်ကုန်သော။ အနေကသတာနံ၊ အရူမက များ
 ကုန်သော။ အာနိသံသာနံ၊ အာနိသင်တို့ကို။ ပဋိလာဘာယ၊ ရုချင်းငှါ။ သံ
 ဝတ္တတိ၊ ဖြစ်အိမ်၊ ဣတိဝေ၊ ဤသို့။ အနေကနိသံသဒါယကေန၊ အရူမက
 များသော အကျိုးကိုပေးချင်းငှါစွမ်းနိုင်သော။ သောတာပတ္တိ မဂ္ဂေန၊
 သောတာပတ္တိ မဂ်နှင့်။ သမ္မယုတ္တံ၊ ညာဏံ၊ ယုဉ်သောညာဏံကို။ သောတာ
 ပတ္တိ မဂ္ဂေညာဏန္တိ၊ သောတာပတ္တိ မဂ်ညာဏံပူ၍။ ဝုစ္စတိ၊ ဆိုအပ်အိမ်။
 ဣတိဣဒံ၊ ဤသညာကား။ ပဋ္ဌမ မဂ္ဂညာဏံ၊ ပဋ္ဌမ မဂ်ညာဏံသညာ။
 နိတ္တိတံ၊ ပြီးပြီ။

ဣမသပနညာဏသ၊ အနန္တရံ၊ တသေဝ ဝိပါကဘူတာနိ၊ ဒွေ
 တိဏိဝါ၊ ဖလစိတ္တာနိ ဥပဇ္ဇန္တိ။ ဣမသပနညာဏသ၊ ဤသော
 တာပတ္တိ မဂ်ညာဏံအိမ်ကား။ အနန္တရံ၊ အခြားမဲ့၍။ တသေဝ၊ ထိုသော
 တာပတ္တိ မဂ်အိမ်သာလျှင်။ ဝိပါကဘူတာနိ၊ အကျိုးဖြစ်၍ဖြစ်ကုန်သော။
 ဒွေတိဏိဝါ၊ ဖလစိတ္တာနိ၊ နှစ်ကြိမ်လည်းသုံးကြိမ်လည်းဖြစ်ကုန်
 သော။ သောတာပတ္တိ ဖိုလ်စိတံ၊ ဖိုလ်စိတံသညာ။ ဥပဇ္ဇန္တိ၊ ဖြစ်ကုန်အိမ်။
 သောတာပတ္တိ မဂ်အိမ်အကျိုး။ သောတာပတ္တိ ဖိုလ်စိတံ ဖြစ်
 သော။ ဣဒံ၊ အဘယ်သို့ဖြစ်သနည်း။ မဂ္ဂေါပိနိမိတ္တံ၊ သော

ပဝတ္တုတောစ၊ ပဝတ္တုဟန္တောကိလေသေပဇိတတိဒိ၊ အတ္တနော၊ ခဏတံ၊
ပယောဂိကုရောတိနာမ၊ ဖလက္ခဏေလနသံသော၊ ပယောဂေါ၊ ပဋိ
ပဿန္တေ၊ ဝုပသန္တောနာမပောတိ။ (ဋီကာ)။ ပဏိ၊ အကြံ
ကြောင့်။ မရွေး၊ မဂ်သည်၏။ နိမိတ္တသောစ၊ နိမိတ္တမှလည်းကောင်း
ပဝတ္တုတောစ၊ ပဝတ္တုမှလည်းကောင်း၊ ဝုပဟန္တော၊ ထသည့်တို့သော
ကိလေသေ၊ ကိလေသာတို့ကို။ ပဇိတတိ၊ ပယ်ရန်၊ အိန္ဒြိယတို့
ကြောင့်၊ အတ္တနောခဏတံ၊ မိမိဖြစ်သောမဂ်ခဏတို့၊ ထံပယောဂိ၊
နိမိတ္တ-ပဝတ္တုမှထသောထိုပယောဂကို၊ တာရောတိနာမ၊ ပြုသည့်
မည်၏၊ ဖလက္ခဏေပန၊ ဖိုလ်ခဏတို့ကား၊ အသန္တုမသမိစ္ဆာ
ကျမဂ်၏သောပယောဂေါ၊ နိမိတ္တ၊ ပဝတ္တုမှထသောထိုပယောဂ
သည်။ မဂ်ပဿန္တေ၊ ငြိမ်းသည်။ ဝုပသန္တောနာမ၊ ငြိမ်းသည်မည်သည်
ပောတိ၊ ဖြစ်၏။ (ဋီကာနုကံ)

သောတာပတ္တိမဂ်သည်ကား၊ နိမိတ္တ၊ ပဝတ္တုမှထသော-ပ
ယောဂကိုပြု၏။ သောတာပတ္တိဖိုလ်သည်ကား။ မဂ်၏နိမိတ္တ၊ ပဝတ္တု
မှထသော၊ ပယောဂကိုပြုရသောမည်သည်မဂ်၊ ငြိမ်း၏ပယောဂ
ငြိမ်းသောသဘောသည်ပင်၊ ဣတိမဂ်၏အကျိုး၊ ဖိုလ်ဖြစ်သည်မည်၏

သောတာပတ္တိမဂ္ဂက္ခဏေဒဿနန္တေန သမ္မာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိယာ
ဝုဋ္ဌာတိ။ တဒန္တဝုဋ္ဌာက ကိလေသေပဟိစ ခန္တေပဟိစ ဝုဋ္ဌာတိ။ ဗဟိဒ္ဓါစ
သဗ္ဗနိမိတ္တေဟိဝုဋ္ဌာတိ။ တပုပယောဂပဋိပဿန္တော ဥပ္ပုဇ္ဈတိ သမ္မာ
ဒိဋ္ဌိ၊ မဂ္ဂဿေတံဖလံ။ ပ။ ဥပ္ပုဇ္ဈတိ သမ္မာသင်္ကပ္ပေ။ မဂ္ဂဿေတံဖလံ။
ပ။ ဥပ္ပုဇ္ဈတိ သမ္မာဝါစာ၊ မဂ္ဂဿေတံဖလံ။ ပ။ ဥပ္ပုဇ္ဈတိ သမ္မာကမ္မန္တေ
မဂ္ဂဿေတံဖလံ။ ပ။ ဥပ္ပုဇ္ဈတိ သမ္မာအာရိတေ။ မဂ္ဂဿေတံဖလံ။ ပ။
ဥပ္ပုဇ္ဈတိ သမ္မာဝါယာမော၊ မဂ္ဂဿေတံဖလံ။ ပ။ ဥပ္ပုဇ္ဈတိ သမ္မာသ
တိ၊ မဂ္ဂဿေတံဖလံ။ သောတာပတ္တိမဂ္ဂက္ခဏေဒဝိက္ခေပဗ္ဗေန သမ္မာ
သမာဓိမိစ္ဆာသမာဓိတောဝုဋ္ဌာတိ။ တဒန္တဝုဋ္ဌာက ကိလေသေပဟိစ
ခန္တေပဟိစ ဝုဋ္ဌာတိ။ ဗဟိဒ္ဓါစ သဗ္ဗနိမိတ္တေဟိဝုဋ္ဌာတိ၊ တပုပယောဂပဋိ
ပဿန္တော ဥပ္ပုဇ္ဈတိ သမ္မာသမာဓိ၊ မဂ္ဂဿေတံ ဖလံ။ ။

သောတာပတ္တိမဂ္ဂက္ခဏေ၊ သောတာပတ္တိမဂ်ခဏတို့။ ဒဿနန္တေန၊
မြင်သောအနုကံသဘောကြောင့်။ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိသည်။ မိစ္ဆာဒိဋ္ဌိ
ယာ၊ မိစ္ဆာဒိဋ္ဌိမှ။ ဝုဋ္ဌာတိ၊ ထ၏။ တဒန္တဝုဋ္ဌာက ကိလေသေပဟိစ၊ ထိုမိစ္ဆာ
ဒိဋ္ဌိနှင့်အတူလိုက်၍ဖြစ်ကုန်သော ကိလေသာတို့မှလည်း။ ဝုဋ္ဌာတိ၊ ထ
၏။ ခန္တေပဟိစ၊ ခန္တာတို့မှလည်း။ ဝုဋ္ဌာတိ၊ ထ၏။ ဗဟိဒ္ဓါစ သဗ္ဗနိမိတ္တေ
ဟိ၊ အလုံးစုံသောသင်္ခါရ အပနိမိတ်တို့မှလည်း။ ဝုဋ္ဌာတိ၊ ထ၏။ တပု
ပယောဂပဋိပဿန္တော၊ ထိုမဂ်၏နိမိတ္တ၊ ပဝတ္တုမှ-ထသောပယောဂငြိမ်း
သည်၏အဖြစ်ကြောင့်။ အနန္တံ၊ မဂ်၏အခြားမဲ့။ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိ
သည်။ ဥပ္ပုဇ္ဈတိ၊ ဖြစ်၏။ ဇေတံသမ္မာဒိဋ္ဌိ ပဋိပဿန္တိပဟာနံ၊ ထိုသမ္မာဒိဋ္ဌိပဋိ

မသိန္နီပဟာနံသညာ။ မဂ္ဂဿ၊ မင်္ဂါ၊ ဖလံ၊ အကျိုးတည်း။ သမ္မာသင်္ကပ္ပေ။
သမ္မာသင်္ကပ္ပသညာ။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဇေတံသမ္မာသင်္ကပ္ပပဋိပဿန္တိပဟာနံ၊
ထိုသမ္မာသင်္ကပ္ပပဋိပဿန္တိပဟာနံသညာ။ မဂ္ဂဿ၊ မင်္ဂါ၊ ဖလံ၊ အကျိုး
တည်း။ သမ္မာဝါစာ၊ သမ္မာဝါစာသညာ။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဇေတံသမ္မာဝါစာ
ပဋိပဿန္တိပဟာနံ၊ ထိုသမ္မာဝါစာပဋိပဿန္တိပဟာနံသညာ။ မဂ္ဂဿ၊ မင်္ဂါ၊
ဖလံ၊ အကျိုးတည်း။ သမ္မာကမ္မန္တာ၊ သမ္မာကမ္မန္တသညာ။ ဥပ္ပဇ္ဇတိ၊
ဖြစ်၏။ ဇေတံသမ္မာကမ္မန္တပဋိပဿန္တိပဟာနံ၊ ထိုသမ္မာကမ္မန္တပဋိပဿ
န္တိပဟာနံသညာ။ မဂ္ဂဿ၊ မင်္ဂါ၊ ဖလံ၊ အကျိုးတည်း။ သမ္မာအာဇီဝေါ၊
သမ္မာအာဇီဝသညာ။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဇေတံသမ္မာအာဇီဝပဋိပဿန္တိပဟာ
နံ၊ ထိုသမ္မာအာဇီဝပဋိပဿန္တိပဟာနံသညာ။ မဂ္ဂဿ၊ မင်္ဂါ၊ ဖလံ၊ အ
ကျိုးတည်း။ သမ္မာဝါယာမော၊ သမ္မာဝါယာမသညာ။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဇေတံ
သမ္မာဝါယာမပဋိပဿန္တိပဟာနံ၊ ထိုသမ္မာဝါယာမပဋိပဿန္တိပဟာနံသညာ။
မဂ္ဂဿ၊ မင်္ဂါ၊ ဖလံ၊ အကျိုးတည်း။ သမ္မာသတိ၊ သမ္မာသတိသညာ။ ဥပ္ပဇ္ဇ
တိ၊ ဖြစ်၏။ ဇေတံသမ္မာသတိပဋိပဿန္တိပဟာနံ၊ ထိုသမ္မာသတိပဋိပဿန္တိ
ပဟာနံသညာ။ မဂ္ဂဿ၊ မင်္ဂါ၊ ဖလံ၊ အကျိုးတည်း။ သောတာပတ္တိမဂ္ဂက္ခ
ဏော၊ သောတာပတ္တိမင်္ဂါဇာနည်။ အဝိက္ခေပဋေန၊ မပျံ့လွင့်သောအနက်သ
ဘောကြောင့်။ သမ္မာသမာဓိ၊ သမ္မာသမာဓိသညာ။ မိစ္ဆာသမာဓိတော၊ မိ
စ္ဆာသမာဓိမှ။ ဝုဋ္ဌာတိ၊ ထ၏။ တဒန္တဝတ္တက ကိလေသေပတိစ၊ ထိုမိစ္ဆာသမာ
ဓိနှင့်အတူ၊ လိုက်၍ ဖြစ်ကုန်သော ကိလေသာတို့မှလည်း။ ဝုဋ္ဌာတိ၊ ထ၏။
ခန္တေပတိစ၊ ခန္တာတို့မှလည်း။ ဝုဋ္ဌာတိ၊ ထ၏။ ဗဟိန္ဒါစသဗ္ဗနိမိတ္တောပတိ၊ အ
လုံးစုံသောသင်္ခါရအပနိမိတ်တို့မှလည်း။ ဝုဋ္ဌာတိ၊ ထ၏။ တပ္ပယောဂပ
ဋိပဿန္တိတ္တာ၊ ထိုမင်္ဂါနိမိတ္တ၊ ပဝတ္တမှ-ထသောပယောဂ-ငြိမ်းသညာ၏
အဖြစ်ကြောင့်။ အနန္တရံ၊ မင်္ဂါအခြားမဲ့။ သမ္မာသမာဓိ၊ သမ္မာသမာဓိ
သညာ။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဇေတံသမ္မာသမာဓိပဋိပဿန္တိပဟာနံ၊ ထိုသမ္မာ
သမာဓိပဋိပဿန္တိပဟာနံသညာ။ မဂ္ဂဿ၊ မင်္ဂါ၊ ဖလံ၊ အကျိုးတည်း။

ထို့ကြောင့်၊ ရတနသုတ်-ခမ္မဂုဏ်တော်၌။ "သမာဓိမာနန္တရိ
ကညာမာပု၊ - ပုတောတော်မူ၏။ "အာနန္တရိကံ၊ မင်္ဂါအခြား
မဲ့၌ဖြစ်သော။ အညံ၊ ဖိုလ်ကို။ သမာဓိ၊ ပယောဂငြိမ်း၏ပျူ၍။ အာ
မု၊ ဆိုကြကုန်၏။ "

ဖလပရိယောသာနေပနဿစိတ္တံ၊ သာဝင်္ဂိ၊ ဩတဂ္ဂတိ။ တာဝော
ဘဝင်္ဂိ၊ ဥပ္ပဇ္ဇိတိ။ မဂ္ဂပစ္စဝေက္ခဏတ္တာယဥပ္ပဇ္ဇတိ၊ မနောဒွါရာဝဇ္ဇ
နံ။ တသ္မိနိဂ္ဂန္တေပဋိပဋိယာသုတ္တံ၊ မဂ္ဂပစ္စဝေက္ခဏဇဝနာနိဥပ္ပဇ္ဇိ
တိ။ ပုနဘဝင်္ဂိ၊ ဩတဂ္ဂိတ္တာ၊ တေနေဝံနယေန ဖလောဒီနံပစ္စဝေက္ခဏ
တ္တာယအာဝဇ္ဇနာဒီနံဥပ္ပဇ္ဇိတိ။ ယေသံဥပ္ပတ္တိယာသေမဂ္ဂံပစ္စဝေက္ခ
တိ။ ဖလံပစ္စဝေက္ခတိ။ ပဟိန္ဒါကိလေသေပစ္စဝေက္ခတိ။ အဝသိဋ္ဌကိ
လေသေပစ္စဝေက္ခတိ။ နိဗ္ဗာနံပစ္စဝေက္ခတိ။ သောပတိ၊ ဣမိနာဝတာပ

မဂ္ဂေဒ္ဒါအာဂတောတိ/မဂ္ဂံပစ္စဝေက္ခတိ၊ အယံ မေဓာနိသံသောပဋိ
လန္တေ/တိလေပစ္စဝေက္ခတိ။ ကုမေနာမ မေ ကိလေသာပပဟိနာတိ ပပဟိ
ကိလေသေပစ္စဝေက္ခတိ၊ ကုမေနာမ မေ ကိလေသာ၊ အဝသိဋ္ဌာတိ ဥပပု
မဂ္ဂတ္တယဝဇ္ဇေ/ကိလေသေပစ္စဝေက္ခတိ။ အဝသာနေစ အယံ မေမဇ္ဈော
အာဂုမ္မကတော ပဋိဝိဒ္ဓေ/တိ အမဝနိဗ္ဗာနံ ပစ္စဝေက္ခတိ။ ကုတိသော
တာ ဗန္ဓုသာ အဂ္ဂိယသာဝကဿ ပစ္စ ပစ္စဝေက္ခကာနိ ပောဇ္ဇိ။ "

မလပဂ္ဂိယောသာနေပန၊ ဗိုလ်အိအဆုံး ဘုံကား။ အဿဇုမဿ
သောတာပန္နဿ၊ ဣသောတာပနံ ပုဂ္ဂိုလ်အိ။ စိတ္တံ၊ စိတ်သည်။ ဘဝင်္ဂံ၊ ဘ
ဝင်သို့။ ဩတဂုတိ၊ သက်အိ။ တတော၊ ထိုနောက်။ အဝင်္ဂံ၊ ဘဝင်ကို။ ဥပပုတ္တိ
နိတ္တာ၊ ဖြတ်၍။ မဂ္ဂ ပစ္စဝေက္ခကာတ္တာယ၊ မဂ်ကိုဆင်ခြင်ချင်း အကျိုးငှါ။
မနောဒ္ဓါဂှာဝဇ္ဇနံ၊ မနောဒ္ဓါဂှာဝဇ္ဇနံ သည်။ ဥပပုဇ္ဇတိ၊ ဖြစ်အိ။ တတ္တိ၊
ထိုမနောဒ္ဓါဂှာဝဇ္ဇနံ သည်။ နိဂုဇ္ဇေ၊ ခြေမည်၍သော်။ ပဋိပါဋိယာ၊
အစဉ်အတိုင်း။ သတ္တမဂ္ဂ ပစ္စဝေက္ခကာ ဇဝနာနိ၊ မဂ်ကိုဆင်ခြင်သော
ပစ္စဝေက္ခကာ ဇော-ဂု-ကြိမ်ဝဋ်သည်။ ဥပပုဇ္ဇတိ၊ ဖြစ်ကုန်အိ။ ကုတိ
အပဟံ၊ ဣသည်ကား။ ပစ္စဝေက္ခကာယ၊ ပစ္စဝေက္ခကာ အိ။ ဇောဝါ
ဇော၊ တ-ကြိမ်။ မုန၊ တဖန်။ ဘဝင်္ဂံ၊ ဘဝင်သို့။ ဩတဂ္ဂိတ္တ၊ သက်၍။
တောနေဝနယေန၊ ထိုဆိုအပပြီးသောနည်းဖြင့်သာလျှင်။ ဗလ၊ ဗိုလ်။
ဗိုလ်စသည်ဝဋ်ကို။ ပစ္စဝေက္ခကာတ္တာယ၊ ဆင်ခြင်ချင်း အကျိုးငှါ။
အာဝဇ္ဇနာဒိနိ၊ အာဝဇ္ဇနံ စသည်ဝဋ်သည်။ ဥပပုဇ္ဇတိ၊ ဖြစ်ကုန်အိ။ ကုတိ
ကုမေ၊ ဣသည်ဝဋ်ကား။ ပစ္စဝေက္ခကာယ၊ ပစ္စဝေက္ခကာ အိ။ စတ္တာရော
ဝါဂှာ၊ လေးကြိမ်။ ယေသံ၊ အကြွပ်ပစ္စဝေက္ခကာငါးကြိမ်ဝဋ်အိ။ ဥပပုတ္တိ
ယာ၊ ဖြစ်ချင်းကြောင့်၊ ဒေသဇောသောတာပန္နော၊ ဣသောတာပနံ
ပုဂ္ဂိုလ်သည်။ မဂ္ဂံ၊ မဂ်ကို။ ပစ္စဝေက္ခတိ၊ ဆင်ခြင်အိ။ ဗလံ၊ ဗိုလ်ကို။
ပစ္စဝေက္ခတိ၊ ဆင်ခြင်အိ။ ပပဟိနကိလေသော၊ ပပဟိအပပြီးသောကိ
လေသာဝဋ်ကို။ ပစ္စဝေက္ခတိ၊ ဆင်ခြင်အိ။ အဝသိဋ္ဌကိလေသေ၊ ကြွင်း
သောကိလေသာဝဋ်ကို။ ပစ္စဝေက္ခတိ၊ ဆင်ခြင်အိ။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
ပစ္စဝေက္ခတိ၊ ဆင်ခြင်အိ။ ပဟိ၊ ဆင်ခြင်ပုံကား။ သော-သောတာပန္နော၊
ထိုသောတာပနံ ပုဂ္ဂိုလ်သည်။ အပဟံ၊ ငါသည်။ ကုမိနာမဂ္ဂေဒ္ဒါ၊ ဣမဂ်
ဖြင့်။ အာဂတောဝတ၊ လာခဲပြီတကား။ ကုတိ၊ ဣသို့။ မဂ္ဂံ၊ မဂ်ကို။
ပစ္စဝေက္ခတိ၊ ဆင်ခြင်အိ။ အယံ အာနိသံသော၊ ဣအကျိုးကို။ မေငါ
သည်။ ပဋိလန္တေ/ဝတ၊ ဂုအပပြီးတကား။ ကုတိ၊ ဣသို့။ ဗလံ၊ ဗိုလ်ကို။
ပစ္စဝေက္ခတိ၊ ဆင်ခြင်အိ။ ကုမေနာမ ကိလေသာ၊ ဣမည်သောကိလေ
သာဝဋ်ကို။ မေငါသည်။ ပပဟိနာဝတ၊ ပပဟိအပကုန်ပြီးတကား။ ကုတိ၊
ဣသို့။ ပပဟိန ကိလေသော၊ ပပဟိအပပြီးသော ကိလေသာဝဋ်ကို။ ပစ္စဝေ
က္ခတိ၊ ဆင်ခြင်အိ။ ကုမေနာမ ကိလေသာ၊ ဣမည်သော ကိလေသာဝဋ်
သည်ကား။ မေငါအား။ အဝသိဋ္ဌာဝဂှာ၊ ကြွင်းသေးကုန်သည်တကား။

ကုတီးကျသို့။ ဥပရိမဂ္ဂန္တယဝဇ္ဇော၊ အတက်မင်သုံးခုသည့်ပပုဒ်အပ
ကုန်သော။ ကိလေသော၊ ကိလေသာဝဇ္ဇိကို။ ပစ္စဝေက္ခတိ၊ ဆင်ခြင်ခြင်း၏။
အဝသာနေစ၊ အဆုံး၌လည်း။ အယံဓမ္မော၊ မဖြစ်ဘဲခြေခံသော။ ကျ
သဘောကို။ အာရမ္မဏတော၊ အာရုံပြုသောအားဖြင့်။ မေဇါသညာ၊
ပဋိပဋ္ဌာန်ဝတ်၊ ထိုးထွင်းသိမြင်အပ်ပြီတကာ။ ကုတီးကျသို့။ အမ
တံနိဗ္ဗာနံ၊ အမြောက်နိဗ္ဗာန်ကို။ ပစ္စဝေက္ခတိ၊ ဆင်ခြင်ခြင်း၏။ ကုတီးကျ
သို့။ သောတာပန္နံ၊ သာအာရုံပသောဝကံ၊ သောတာပန်အာရုံယာ
ပုဂ္ဂိုလ်အား။ မညပစ္စဝေက္ခကာနိ၊ ပစ္စဝေက္ခကာင်းကြိမ်သို့
သညာ။ ပောနိ၊ ဖြစ်ကုန်၏။ ။ သောတာပတ္တိဖိုလ်ဉာဏ်ပြီး၏။
သုပ္ပဋိပုန္ဒရုဏ်၊ သောတာပတ္တိမင်ပုဂ္ဂိုလ်-သောတာပတ္တိ
ဖိုလ်ပုဂ္ဂိုလ်အစွဲပဋ္ဌမပုဂ္ဂိုလ်ပုဂ္ဂိုလ်၊ သောတာပန်ကိုဆိုသောစ
ကားရဟိ၊ ကျတွင်ရှေ့အပြီးသတ်။ ။

သက္ကရာဇ်-၁၃၀၄-ခုနှစ်၊ တပေါင်းလပြည့်ကျော်-၁၄-ရက်
နေ့၊ ၉-နာရီအချိန်တွင်၊ ဓမ္မကထိက ပုဂ္ဂိုလ်၊ ပောဇ္ဇိ၊ ပောဇ္ဇိ၊
မင်ဝင်၊ ဖိုလ်ဝင်၊ နိဗ္ဗာန်သို့ပို့တင်သည့်ဖြစ်၍၊ သာသနာတော်၏
ပညာဉာဏ်ဖြစ်သော၊ ဝိပဿနာဉာဏ်စဉ်ကျမ်းကို၊ သထုံမင်
ကွန်း၊ ရေတဝန်၊ ဆရာတော်၊ ရေးသားစီရင်ကျတွင်ရှေ့ပြီးသည့်။